

ဘၣ်ဂဖၢ်ဖပိၤဂေ

ကထံမတၢ်ထုပံဖှိ

ᨶᨾᩮᩣ ᨲᩔ ᨽᨣᩅᨲᩮᩣ ᩋᩁᩉᨲᩮᩣ ᩈᨾ᩠ᨾᩣᩈᨾ᩠ᨻᩩᨴ᩠ᨵᩔ

ᩋᨽᩥᨵᨾ᩠ᨾᨷᩥᨭᨠᩮ

ᨠᨳᩣᩅᨲ᩠ᨳᩩᨷᩣᩊᩥ

᪑᪨ ᨷᩩᨣ᩠ᨣᩃᨠᨳᩣ

᪑᪨ ᩈᩩᨴ᩠ᨵᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᩮᩣ

᪑᪨ ᩋᨶᩩᩃᩮᩣᨾᨷᨧ᩠ᨧᨶᩦᨠᩴ

᪑᪨ [illegible] ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶᩣᨲᩥ [ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨭ᩠ᨮᩮᨶᩣᨲᩥ (ᩈ᩠ᨿᩣ᪨ ᨷᩦ᪨ ᨠ᪨ ᩈᩦ᪨)]? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨿᩮᩣ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᩮᩣ ᨷᩁᨾᨲ᩠ᨳᩮᩣ, ᨲᨲᩮᩣ ᩈᩮᩣ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨

ᩋᩣᨩᩣᨶᩣᩉᩥ ᨶᩥᨣ᩠ᨣᩉᩴ᪨ ᩉᨬ᩠ᨧᩥ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨿᩮᩣ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᩮᩣ ᨷᩁᨾᨲ᩠ᨳᩮᩣ, ᨲᨲᩮᩣ ᩈᩮᩣ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶᩣ’’ᨲᩥ᪨ ᨿᩴ ᨲᨲ᩠ᨳ ᩅᨴᩮᩈᩥ – ‘‘ᩅᨲ᩠ᨲᨻ᩠ᨻᩮ ᨡᩮᩣ – ‘ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶ,’ ᨶᩮᩣ ᨧ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘ᨿᩮᩣ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᩮᩣ ᨷᩁᨾᨲ᩠ᨳᩮᩣ, ᨲᨲᩮᩣ ᩈᩮᩣ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶᩣ’’’ᨲᩥ ᨾᩥᨧ᩠ᨨᩣ᪨

ᨶᩮᩣ ᨧᩮ ᨷᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨿᩮᩣ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᩮᩣ ᨷᩁᨾᨲ᩠ᨳᩮᩣ, ᨲᨲᩮᩣ ᩈᩮᩣ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶᩣ’’ᨲᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ [ᨶᩮᩣ ᩅᨲ ᩁᩮ (ᩈ᩠ᨿᩣ᪨ ᨷᩦ᪨)] ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶᩣ’’ᨲᩥ᪨ ᨿᩴ ᨲᨲ᩠ᨳ ᩅᨴᩮᩈᩥ – ‘‘ᩅᨲ᩠ᨲᨻ᩠ᨻᩮ ᨡᩮᩣ – ‘ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶ,’ ᨶᩮᩣ ᨧ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘ᨿᩮᩣ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᩮᩣ ᨷᩁᨾᨲ᩠ᨳᩮᩣ, ᨲᨲᩮᩣ ᩈᩮᩣ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨷᩁᨾᨲ᩠ᨳᩮᨶᩣ’’’ᨲᩥ ᨾᩥᨧ᩠ᨨᩣ᪨

ဘာဏုလ္လဖပဆ်ာဖက်।

၃। [ဘိဖါဏ် လဏ်ဂဖောဏ ပဏမ်ဘီပုဗ်ဆ် ၁ဿဿိတ်] ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်တိ ? ဘ်ဖဏ်တ်। ယွ် သဗ်ဗိကဏ်ဏ္ ပဏဖတ်ထွ်, တတွ် သွ် ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်တိ ? ဏ ဟေမံ ဗတ်တဗ်ဗေ।

ဘ်ဇ်ဏ်ဂိ ပဏ်ကဖဲ့। ဟဆ်ဗိ ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ, တေဏ ဗတ ဇေ ဗတ်တဗ်ဗေ – ''ယွ် သဗ်ဗိကဏ်ဏ္ ပဏဖတ်ထွ်, တတွ် သွ် ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်''တိ। ယံ တတ်ထ ဗဒေသိ – ''ဗတ်တဗ်ဗေ ဇွ် – 'ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ,' ဏွ် ၀ ဗတ်တဗ်ဗေ – 'ယွ် သဗ်ဗိကဏ်ဏ္ ပဏဖတ်ထွ်, တတွ် သွ် ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်'''တိ ဖိဗ်ဆ်।

ဏွ် ဗေ ပဏ ဗတ်တဗ်ဗေ – ''ယွ် သဗ်ဗိကဏ်ဏ္ ပဏဖတ်ထွ်, တတွ် သွ် ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်''တိ, ဏွ် ၀ ဗတ ဇေ ဗတ်တဗ်ဗေ – ''ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်''တိ। ယံ တတ်ထ ဗဒေသိ – ''ဗတ်တဗ်ဗေ ဇွ် – 'ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ,' ဏွ် ၀ ဗတ်တဗ်ဗေ – 'ယွ် သဗ်ဗိကဏ်ဏ္ ပဏဖတ်ထွ်, တတွ် သွ် ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်'''တိ ဖိဗ်ဆ်।

ပဏ်ကဖဲဖ၀တုဏ်က်।

၃। တံ့ ဗေ ပဏ ဖဆ်ဇသိ – ''ဗတ်တဗ်ဗေ ဇွ် – 'ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ,' ဏွ် ၀ ဗတ်တဗ်ဗေ – 'ယွ် သဗ်ဗိကဏ်ဏ္ ပဏဖတ်ထွ်, တတွ် သွ် ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်'တိ, တေဏ တဗ [တံ့ (သျ।)] ဏီဏ် ဘွ်လ္လကေတဗ်ဗ်] တတ်ထ ဟေတ်ယ ပဏ်ဆ်ဆ်ယ ဟေမံ ပဏ်ဇ်ဏဏ်တံ [ဏီဏ် ဘွ်လ္လကေတဗ်ဗ်] ဟေမံ ဏိဂ်ဂဟေတဗ်ဗေ। ဘထ တံ ဏိဂ်ဂဏ်ဟ်ဖ। သုဏိဂ်ဂဟိတွ် ၀ [သုဏိဂ်ဂဟိတွဗ (သျ।)] ဟွ်သိ।

ဟဆ်ဗိ ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ, တေဏ ဗတ ဇေ ဗတ်တဗ်ဗေ – ''ယွ် သဗ်ဗိကဏ်ဏ္ ပဏဖတ်ထွ်, တတွ် သွ် ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ်''တိ। ယံ တတ်ထ ဗဒေသိ – ''ဗတ်တဗ်ဗေ ဇွ် – 'ပုဂ်ဂလွ် ဆုပလဗ်ဘတိ သဗ်ဗိကဏ်ထပဏဖတ်ထေဏ,' ဏွ် ၀ ဗတ်တဗ်ဗေ – 'ယွ် သဗ်ဗိကဏ်ဏ္

ပဏ္ဍတ္တိ, တတ္ထ သဗ္ဗ ပုဂ္ဂလ ဈုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ''' တိ ဖိမ္ဗာ။

ဈော ဘေ ပဏ္ဍ ဗတ္တတ္တဗ္ဗေ – ''ယ သမ္ဗိတ္ထဏ္ဍ ပဏ္ဍတ္တိ, တတ္ထ သဗ္ဗ ပုဂ္ဂလ ဈုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ''တိ, ဈော ဝ ဗတ တေ ဗတ္တတ္တဗ္ဗေ – ''ပုဂ္ဂလ ဈုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ''တိ။ ယံ တတ္ထ ဗဒေယိ – ''ဗတ္တတ္တဗ္ဗေ ဝွ – 'ပုဂ္ဂလ ဈုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ,' ဈော ဝ ဗတ္တတ္တဗ္ဗေ – 'ယ သမ္ဗိတ္ထဏ္ဍ ပဏ္ဍတ္တိ, တတ္ထ သဗ္ဗ ပုဂ္ဂလ ဈုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ'''တိ ဘိာ တေ ဖိမ္ဗာ။

ဈိဂ္ဂဂဝတုက်ံ။

၉။ ဘေသေ ဘေ ၃ဈိဈိဂ္ဂဂိတေ ဂေဗဖေမ် [ဂေဗဖေဗ (သ္ဓ။)] တတ္ထ ဘဂ်ဈ။ ဗတ္တတ္တဗ္ဗေ ဝွ – ''ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ,'' ဈော ဝ ဗတ္တတ္တဗ္ဗေ – ''ယ သမ္ဗိတ္ထဏ္ဍ ပဏ္ဍတ္တိ, တတ္ထ သဗ္ဗ ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ''တိ။ ဈော ဝ ဖယံ တယံ တတ္ထ ဂေတ္တယ ပဏ္ဍိဗ်ဗ်ယ ဂေမ် ပဏ္ဍိတ္တဈဈတ္တ ဂေမ် ဈိဂ္ဂဂေတဗ္ဗ။ ဘထ ဖံ ဈိဂ္ဂဂဈိဂ်ာယိ။ ၃ဈိဈိဂ္ဂဂိတ္တ ဝ [၃ဈိဈိဂ္ဂဂိတ္တဗ (သ္ဓ။)] ဂွဖ။

ဂဗ်ဗိ ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ, တေဈ ဗတ တေ ဗတ္တတ္တဗ္ဗေ – ''ယ သမ္ဗိတ္ထဏ္ဍ ပဏ္ဍတ္တိ, တတ္ထ သဗ္ဗ ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ''တိ။ ယံ တတ္ထ ဗဒေယိ – ''ဗတ္တတ္တဗ္ဗေ ဝွ – 'ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ,' ဈော ဝ ဗတ္တတ္တဗ္ဗေ – 'ယ သမ္ဗိတ္ထဏ္ဍ ပဏ္ဍတ္တိ, တတ္ထ သဗ္ဗ ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ'''တိ ဖိမ္ဗာ။

ဈော ဘေ ပဏ္ဍ ဗတ္တတ္တဗ္ဗေ – ''ယ သမ္ဗိတ္ထဏ္ဍ ပဏ္ဍတ္တိ, တတ္ထ သဗ္ဗ ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ''တိ, ဈော ဝ ဗတ တေ ဗတ္တတ္တဗ္ဗေ – ''ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ''တိ။ ယံ တတ္ထ ဗဒေယိ – ''ဗတ္တတ္တဗ္ဗေ ဝွ – 'ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ,' ဈော ဝ ဗတ္တတ္တဗ္ဗေ – 'ယ သမ္ဗိတ္ထဏ္ဍ ပဏ္ဍတ္တိ, တတ္ထ သဗ္ဗ ပုဂ္ဂလ ဘုပလဗ္ဘတိ သမ္ဗိတ္ထဏ္ဍပဏ္ဍတ္တိ'''တိ ဘိာ တေ ဖိမ္ဗာ။

ဘုပဈယဈဝတုက်ံ။

၅၊ ဏ ဂေမ့် ဏိဂါဂဂေတဗ္ဗေ၊ တေဏ ဂိ ယံ ဏိဂါဂဏဗ္ဗဘ္ဘသိ – ‘‘ဂဆ္ဆိ ပုဂ္ဂလွ္လ ဘုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ, တေဏ မတ ဇေ မတ္တတဗ္ဗေ – ‘ယွ္လ သစ္စိကဋ္ဌွ္လ ပရမတ္ထွ္လ, တတွ္လ သွ္လ ပုဂ္ဂလွ္လ ဘုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ’တိ၊ ယံ တတ္တထ မဘောသိ – ‘‘မတ္တတဗ္ဗေ ဇွ္လ – ‘ပုဂ္ဂလွ္လ ဘုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ, ဏွ္လ ဗ မတ္တတဗ္ဗေ – ယွ္လ သစ္စိကဋ္ဌွ္လ ပရမတ္ထွ္လ, တတွ္လ သွ္လ ပုဂ္ဂလွ္လ ဘုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ’’’တိ မိစ္ဆာ၊

ဏွ္လ ဗေ ပဏ မတ္တတဗ္ဗေ – ‘‘ယွ္လ သစ္စိကဋ္ဌွ္လ ပရမတ္ထွ္လ, တတွ္လ သွ္လ ပုဂ္ဂလွ္လ ဘုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ’’တိ, ဏွ္လ ဗ မတ ဇေ မတ္တတဗ္ဗေ – ‘‘ပုဂ္ဂလွ္လ ဘုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ’’တိ၊ ယံ တတ္တထ မဘောသိ – ‘‘မတ္တတဗ္ဗေ ဇွ္လ – ‘ပုဂ္ဂလွ္လ ဘုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ,’ ဏွ္လ ဗ မတ္တတဗ္ဗေ – ‘ယွ္လ သစ္စိကဋ္ဌွ္လ ပရမတ္ထွ္လ, တတွ္လ သွ္လ ပုဂ္ဂလွ္လ ဘုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ’’’တိ ဘဘ္ဘ တေ မိစ္ဆာ၊ တေဏ ဂိ ယေ ကတေ ဏိဂါဂဂေ သေ ဏိဂါဂဂေ ဥကကဇေ၊ သုကတေ ပဋိကမ္မေ၊ သုကတ္တ ပဋိပ္ပါဏ္ဍိ၊

ဏိဂါဂမဏဗတုက္ကံ၊

ပဇ္ဇွ္လ ဏိဂါဂဂွ္လ၊

၈၊ သုဒ္ဓသစ္စိကဋ္ဌွ္လ

၁၊ ပစ္စဏိကဏုလွ္လမ္မံ

၆၊ ပုဂ္ဂလွ္လ ဏုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏတိ? ဘမဏ္တ၊ ယွ္လ သစ္စိကဋ္ဌွ္လ ပရမတ္ထွ္လ, တတွ္လ သွ္လ ပုဂ္ဂလွ္လ ဏုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏတိ? ဏ ဂေမ့် မတ္တတဗ္ဗေ၊

ဘဏ္ဍဏ္ဍိ ဏိဂါဂံ၊ ဂဆ္ဆိ ပုဂ္ဂလွ္လ ဏုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ, တေဏ မတ ဇေ မတ္တတဗ္ဗေ – ‘‘ယွ္လ သစ္စိကဋ္ဌွ္လ ပရမတ္ထွ္လ, တတွ္လ သွ္လ ပုဂ္ဂလွ္လ ဏုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ’’တိ၊ ယံ တတ္တထ မဘောသိ – ‘‘မတ္တတဗ္ဗေ ဇွ္လ – ‘ပုဂ္ဂလွ္လ ဏုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ,’ ဏွ္လ ဗ မတ္တတဗ္ဗေ – ‘ယွ္လ သစ္စိကဋ္ဌွ္လ ပရမတ္ထွ္လ, တတွ္လ သွ္လ ပုဂ္ဂလွ္လ ဏုပလဗ္ဘဒတိ သစ္စိကဋ္ဌပရမတ္ထေဏ’’’တိ မိစ္ဆာ၊

နော စေ ပန ဝတ္တဗ္ဗေ – ‘‘ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’တိ။ ယံ တတ္ထ ဝဒေသိ – ‘‘ဝတ္တဗ္ဗေ ခော – ‘ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,’ နော စ ဝတ္တဗ္ဗေ – ‘ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’’တိ မိစ္ဆာ။

ပစ္စနီကပဋိလောမံ။

၇။ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’တိ။ ယံ တတ္ထ ဝဒေသိ – ‘‘ဝတ္တဗ္ဗေ ခော – ‘ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,’ နော စ ဝတ္တဗ္ဗေ – ‘ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’’တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ‘‘ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’တိ။ ယံ တတ္ထ ဝဒေသိ – ‘‘ဝတ္တဗ္ဗေ ခော – ‘ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,’ နော စ ဝတ္တဗ္ဗေ – ‘ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’’တိ မိစ္ဆာ။

နိဂ္ဂဟစတုက္ကံ။

၈။ တွံ စေ ပန မညသိ – ‘‘ဝတ္တဗ္ဗေ ခော – ‘ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန’, နော စ ဝတ္တဗ္ဗေ – ‘ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’’တိ, တေန တဝ တတ္ထ ဟေတာယ ပဋိညာယ ဟေဝံ ပဋိဇာနန္တ ဟေဝံ နိဂ္ဂဟေတဗ္ဗေ။ အထ တံ နိဂ္ဂဏှာမ။ သုနိဂ္ဂဟိတော စ ဟောသိ။

ဟဉ္စိ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ ဣဒံ တေ မိစ္ဆာ။

၈။ ဝါဒေ ပေ ဒုန္နိဂ္ဂဟိတေ ဟေဝမေဝံ တတ္ထ ဒဋ္ဌဗ္ဗ။ ဝတ္တဗ္ဗေ ခေါ – ''ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,'' နော စ ဝတ္တဗ္ဗေ – ''ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ နော စ မယံ တယာ တတ္ထ ဟေတာယ ပဋိညာယ ဟေဝံ ပဋိဇာနန္တာ ဟေဝံ နိဂ္ဂဟေတဗ္ဗာ။ အထ မံ နိဂ္ဂဏှာသိ။ ဒုန္နိဂ္ဂဟိတာ စ ဟောထ။

ဟဉ္စိ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ယော သစ္စိကဋ္ဌော ပရမတ္ထော, တတော သော ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ ဣဒံ တေ မိစ္ဆာ။

ဘုပထယဏဗတုက်ဂ်၊

၇၀၊ ဏ ဟေမ် ဏိဂ်ဂဟေတပ်ဗေ၊ တေဏ ဟိ ယံ ဏိဂ်ဂဈဲဟ်သိ – ''ဟဍ်ဗိ ပုဂ်ဂလွဲ ဈပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ, တေဏ ဗတ ဇေ ဗတ်တပ်ဗေ – 'ယွဲ သစ်ဗိကဋ်ဌွဲ ပဏဖတ်ထွဲ, တတ္ထ သွဲ ပုဂ်ဂလွဲ ဈပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ်'တိ၊ ယံ တတ်ထ ဗသေယ်ိ – 'ဗတ်တပ်ဗေ ဇွဲ – ပုဂ်ဂလွဲ ဈပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ, ဏွဲ ဎ ဗတ်တပ်ဗေ – ယွဲ သစ်ဗိကဋ်ဌွဲ ပဏဖတ်ထွဲ, တတ္ထ သွဲ ပုဂ်ဂလွဲ ဈပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ်'''တိ ဖိစ်ဆံ၊

ဏွဲ ဗေ ပဏ ဗတ်တပ်ဗေ – ''ယွဲ သစ်ဗိကဋ်ဌွဲ ပဏဖတ်ထွဲ, တတ္ထ သွဲ ပုဂ်ဂလွဲ ဈပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ်''တိ, ဏွဲ ဎ ဗတ ဇေ ဗတ်တပ်ဗေ – ''ပုဂ်ဂလွဲ ဈပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ်''တိ၊ ယံ တတ်ထ ဗသေယ်ိ – ''ဗတ်တပ်ဗေ ဇွဲ – 'ပုဂ်ဂလွဲ ဈပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ,' ဏွဲ ဎ ဗတ်တပ်ဗေ – 'ယွဲ သစ်ဗိကဋ်ဌွဲ ပဏဖတ်ထွဲ, တတ္ထ သွဲ ပုဂ်ဂလွဲ ဈပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ်'''တိ ဘိဝ် တေ ဖိစ်ဆံ၊ တေဏ ဟိ ယေ ဂတေ ဏိဂ်ဂဟေ သေ ဏိဂ်ဂဟေ ဉက်ဂဇေ၊ သုဂတေ ပဋိဂမ်ဖေ၊ သုဂတ် ပဋိပ်ဝါဏ်တိ၊

ဏိဂ်ဂဖဏဗတုက်ဂ်၊

ဉတိယွဲ ဏိဂ်ဂဟွဲ၊

၁၊ (ဂ) ဘွဲက်သသစ်ဗိကဋ်ဌွဲ

၈၊ ဘဈလွဲဖပစ်ဗဏီက်

၈၈၊ ပုဂ်ဂလွဲ ဘုပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ်တိ? ဘဖဏ်တ်၊ သပ်ဗတ်ထ ပုဂ်ဂလွဲ ဘုပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ်တိ? ဏ ဟေမ် ဗတ်တပ်ဗေ၊

ဘဏ္ဍဏ်ဟိ ဏိဂ်ဂဟံ၊ ဟဍ်ဗိ ပုဂ်ဂလွဲ ဘုပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ, တေဏ ဗတ ဇေ ဗတ်တပ်ဗေ – ''သပ်ဗတ်ထ ပုဂ်ဂလွဲ ဘုပလပ်ဘတိ သစ်ဗိကဋ်ဌပဏဖတ်ထေဏ်''တိ၊ ယံ တတ်ထ ဗသေယ်ိ – ''ဗတ်တပ်ဗေ

ခေါ – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'သဗ္ဗတ္ထ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''သဗ္ဗတ္ထ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'သဗ္ဗတ္ထ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ မိစ္ဆာ ...ပေ...။

တတိယော နိဂ္ဂဟော။

၃။ (က) ကာလသစ္စိကဋ္ဌော

၁။ အနုလောမပစ္စနီကံ

၁၃။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ သဗ္ဗဒါ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''သဗ္ဗဒါ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'သဗ္ဗဒါ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''သဗ္ဗဒါ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'သဗ္ဗဒါ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ မိစ္ဆာ ...ပေ...။

စတုတ္ထော နိဂ္ဂဟော။

၄။ (ဃ) အဝယဝသစ္စိကဋ္ဌော

၁။ အနုလောမပစ္စနီကံ

၁၃။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ သဗ္ဗေသု ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''သဗ္ဗေသု ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခော – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'သဗ္ဗေသု ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''သဗ္ဗေသု ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခော – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'သဗ္ဗေသု ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ'''တိ မိစ္ဆာ ...ပေ...။

ပဉ္စမော နိဂ္ဂဟော။

၆။ (ခ) ဩကာသသစ္စိကဋ္ဌော

၂။ ပစ္စနီကာနုလောမံ

၁၄။ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ သဗ္ဗတ္ထ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''သဗ္ဗတ္ထ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ

𑄈𑄮 – ‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚,’ 𑄚𑄮 𑄌 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘𑄥𑄝𑄴𑄝𑄖𑄴𑄗 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’’𑄖𑄨 𑄟𑄨𑄌𑄴𑄍𑅁

𑄚𑄮 𑄌𑄬 𑄛𑄚 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄝𑄴𑄝𑄖𑄴𑄗 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’𑄖𑄨, 𑄚𑄮 𑄌 𑄝𑄖 𑄢𑄬 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’𑄖𑄨𑅁 𑄡𑄁 𑄖𑄖𑄴𑄗 𑄝𑄘𑄬𑄥𑄨 – ‘‘𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 𑄈𑄮 – ‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚,’ 𑄚𑄮 𑄌 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘𑄥𑄝𑄴𑄝𑄖𑄴𑄗 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’’𑄖𑄨 𑄟𑄨𑄌𑄴𑄍 ...𑄛𑄬... 𑅁

𑄍𑄑𑄴𑄒𑄮 𑄚𑄨𑄉𑄴𑄉𑄦𑄮𑅁

𑄹𑅁 (𑄇) 𑄇𑄣𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄮

𑄸𑅁 𑄛𑄌𑄴𑄌𑄚𑄩𑄇𑄚𑄪𑄣𑄮𑄟𑄁

𑄷𑄶𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑅁 𑄥𑄝𑄴𑄝𑄘 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄃𑄎𑄚𑄦𑄨 𑄚𑄨𑄉𑄴𑄉𑄦𑄁𑅁 𑄦𑄐𑄴𑄌𑄨 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄖𑄬𑄚 𑄝𑄖 𑄢𑄬 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄝𑄴𑄝𑄘 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’𑄖𑄨𑅁 𑄡𑄁 𑄖𑄖𑄴𑄗 𑄝𑄘𑄬𑄥𑄨 – ‘‘𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 𑄈𑄮 – ‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚,’ 𑄚𑄮 𑄌 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘𑄥𑄝𑄴𑄝𑄘 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’’𑄖𑄨 𑄟𑄨𑄌𑄴𑄍𑅁

𑄚𑄮 𑄌𑄬 𑄛𑄚 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄝𑄴𑄝𑄘 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’𑄖𑄨, 𑄚𑄮 𑄌 𑄝𑄖 𑄢𑄬 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’𑄖𑄨𑅁 𑄡𑄁 𑄖𑄖𑄴𑄗 𑄝𑄘𑄬𑄥𑄨 – ‘‘𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 𑄈𑄮 – ‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚,’ 𑄚𑄮 𑄌 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘𑄥𑄝𑄴𑄝𑄘 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑄖𑄨’’’𑄖𑄨 𑄟𑄨𑄌𑄴𑄍 ...𑄛𑄬... 𑅁

𑄥𑄖𑄴𑄖𑄟𑄮 𑄚𑄨𑄉𑄴𑄉𑄦𑄮𑅁

၉။ (၈) ဘဗယဗသဎဎိကဏ္ဍင်္ဂ

၃။ ပဎဎသဏီကဏ်ဆုလွဖ်

၇၁။ ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ်တိ ? ဘ်ဓဏ်တ်။ သဗ်ဗေသု ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ်တိ ? ဏ ဟေမံ ဗတ်တဗ်ဗေ။

ဘ်ဇဏ်ဂိ ဏိဂ်ဂဟံ။ ဟဉ်စိ ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ, တေဏ ဗတ ရေ ဗတ်တဗ်ဗေ – ''သဗ်ဗေသု ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ်''တိ။ ယံ တတ်ထ ဗဒေသိ – ''ဗတ်တဗ်ဗေ ဂွ – 'ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ,' ဏွ စ ဗတ်တဗ်ဗေ – 'သဗ်ဗေသု ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ်'''တိ ဓိစ်ဆဲ။

ဏွ ဗေ ပဏ ဗတ်တဗ်ဗေ – ''သဗ်ဗေသု ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ်''တိ, ဏွ စ ဗတ ရေ ဗတ်တဗ်ဗေ – ''ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ်''တိ။ ယံ တတ်ထ ဗဒေသိ – ''ဗတ်တဗ်ဗေ ဂွ – 'ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ', ဏွ စ ဗတ်တဗ်ဗေ – 'သဗ်ဗေသု ပုဂ်ဂလွ ဆုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ်'''တိ ဓိစ်ဆဲ ...ပေ...။

ဘဏ္ဍဣကဏိဂ်ဂဟွ်။

၁။ သုဒ်ဓိကသံသဏ်ဓဏ်

၇၇။ ပုဂ်ဂလွ ဘုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ, ဏူပဉ်စ ဘုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ်တိ ? ဘ်ဓဏ်တ်။ ဘဉ်ဉံ ဏူပံ ဘဉ်ဉွ ပုဂ်ဂလွ်တိ ? ဏ ဟေမံ ဗတ်တဗ်ဗေ။

ဘ်ဇဏ်ဂိ ဏိဂ်ဂဟံ။ ဟဉ်စိ ပုဂ်ဂလွ ဘုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ, ဏူပဉ်စ ဘုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ, တေဏ ဗတ ရေ ဗတ်တဗ်ဗေ – ''ဘဉ်ဉံ ဏူပံ ဘဉ်ဉွ ပုဂ်ဂလွ''တိ။ ယံ တတ်ထ ဗဒေသိ – ''ဗတ်တဗ်ဗေ ဂွ – 'ပုဂ်ဂလွ ဘုပလဗ်ဘတိ သဎဎိကဏ္ဍဣပဏဏဓတ်ထေဏ, ဏူပဉ်စ

ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ,’ ᨶᩮᩣ ᨧ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘ᩋᨬ᩠ᨬᩴ ᩁᩪᨸᩴ ᩋᨬ᩠ᨬᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ’’’ᨲᩥ ᨾᩥᨧ᩠ᨨᩣ᪨

ᨶᩮᩣ ᨧᩮ ᨸᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᨬ᩠ᨬᩴ ᩁᩪᨸᩴ ᩋᨬ᩠ᨬᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ’’ᨲᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᩁᩪᨸᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶᩣ’’ᨲᩥ᪨ ᨿᩴ ᨲᨲ᩠ᨳ ᩅᨴᩮᩈᩥ – ‘‘ᩅᨲ᩠ᨲᨻ᩠ᨻᩮ ᨡᩮᩣ – ‘ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᩁᩪᨸᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ’, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘ᩋᨬ᩠ᨬᩴ ᩁᩪᨸᩴ ᩋᨬ᩠ᨬᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ’’’ᨲᩥ ᨾᩥᨧ᩠ᨨᩣ ...ᨸᩮ...᪨

᪇᪈᪨ ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᩅᩮᨴᨶᩣ ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ ...ᨸᩮ... ᩈᨬ᩠ᨬᩣ ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ...ᨸᩮ... ᩈᩘᨡᩣᩁᩣ ᨧ ᩏᨸᩃᨻ᩠ᨽᨶ᩠ᨲᩥ ...ᨸᩮ... ᩅᩥᨬ᩠ᨬᩣᨱᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨬ᩠ᨬᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨬ᩠ᨬᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨

ᩋᩣᨩᩣᨶᩣᩉᩥ ᨶᩥᨣ᩠ᨣᩉᩴ᪨ ᩉᨬ᩠ᨧᩥ ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᩅᩥᨬ᩠ᨬᩣᨱᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᨬ᩠ᨬᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨬ᩠ᨬᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ’’ᨲᩥ᪨ ᨿᩴ ᨲᨲ᩠ᨳ ᩅᨴᩮᩈᩥ – ‘‘ᩅᨲ᩠ᨲᨻ᩠ᨻᩮ ᨡᩮᩣ – ‘ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᩅᩥᨬ᩠ᨬᩣᨱᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ,’ ᨶᩮᩣ ᨧ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘ᩋᨬ᩠ᨬᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨬ᩠ᨬᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ’’’ᨲᩥ ᨾᩥᨧ᩠ᨨᩣ᪨

ᨶᩮᩣ ᨧᩮ ᨸᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᨬ᩠ᨬᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨬ᩠ᨬᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ’’ᨲᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᩅᩥᨬ᩠ᨬᩣᨱᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶᩣ’’ᨲᩥ᪨ ᨿᩴ ᨲᨲ᩠ᨳ ᩅᨴᩮᩈᩥ – ‘‘ᩅᨲ᩠ᨲᨻ᩠ᨻᩮ ᨡᩮᩣ – ‘ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᩅᩥᨬ᩠ᨬᩣᨱᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ,’ ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘ᩋᨬ᩠ᨬᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨬ᩠ᨬᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ’’’ᨲᩥ ᨾᩥᨧ᩠ᨨᩣ ...ᨸᩮ...᪨

᪇᪉᪨ ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ, ᨧᨠ᩠ᨡᩣᨿᨲᨶᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶ ...ᨸᩮ... ᩈᩮᩣᨲᩣᨿᨲᨶᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ... ᨥᩣᨶᩣᨿᨲᨶᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ... ᨩᩥᩅ᩠ᩉᩣᨿᨲᨶᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ... ᨠᩣᨿᩣᨿᨲᨶᨬ᩠ᨧ ᩏᨸᩃᨻ᩠ᨽᨲᩥ... ᩁᩪᨸᩣᨿᨲᨶᨬ᩠ᨧ

𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄥𑄘𑄳𑄘𑅅𑄠𑄖𑄚𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄉𑄚𑄳𑄙𑅅𑄠𑄖𑄚𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄢𑄥𑅅𑄠𑄖𑄚𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑅅𑄠𑄖𑄚𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄟𑄚𑅅𑄠𑄖𑄚𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄙𑄟𑄳𑄟𑅅𑄠𑄖𑄚𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨
𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚 ...𑄛𑄬 ...𑅁

𑄸𑄶𑅁 𑄌𑄇𑄳𑄈𑄪𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚 ...𑄛𑄬 ...
𑄥𑄮𑄖𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄊𑅅𑄚𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄎𑄨𑄤𑄳𑄦𑅅𑄙𑅅𑄖𑄪 𑄌
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄇𑅅𑄠𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄢𑄫𑄛𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ...
𑄥𑄘𑄳𑄘𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄉𑄚𑄳𑄙𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄢𑄥𑄙𑅅𑄖𑄪 𑄌
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄙𑅅𑄖𑄪 𑄌
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄊𑅅𑄚𑄤𑄨𑄐𑄳𑄐𑅅𑄕𑄙𑅅𑄖𑄪 𑄌
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄎𑄨𑄤𑄳𑄦𑅅𑄤𑄨𑄐𑄳𑄐𑅅𑄕𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄇𑅅𑄠𑄤𑄨𑄐𑄳𑄐𑅅𑄕𑄙𑅅𑄖𑄪 𑄌
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄟𑄚𑄮𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄟𑄚𑄮𑄤𑄨𑄐𑄳𑄐𑅅𑄕𑄙𑅅𑄖𑄪 𑄌
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨
𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚 ...𑄛𑄬 ...𑅁

𑄸𑄷𑅁 𑄌𑄇𑄳𑄈𑄪𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚 ...𑄛𑄬 ...
𑄥𑄮𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄊𑅅𑄚𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄎𑄨𑄤𑄳𑄦𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄇𑅅𑄠𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄟𑄚𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄃𑄨𑄖𑄳𑄗𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄛𑄪𑄢𑄨𑄥𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄥𑄪𑄈𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄘𑄪𑄇𑄳𑄈𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄥𑄮𑄟𑄚𑄥𑄳𑄥𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄘𑄮𑄟𑄚𑄥𑄳𑄥𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄃𑄪𑄛𑄬𑄇𑄳𑄈𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄥𑄘𑄳𑄙𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄤𑄩𑄢𑄨𑄠𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄥𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄥𑄟𑅅𑄙𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄛𑄐𑄳𑄐𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ...
𑄃𑄚𑄐𑄳𑄐𑅅𑄖𑄐𑄳𑄐𑄥𑄳𑄥𑅅𑄟𑄩𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄃𑄐𑄳𑄐𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁
𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨 ... 𑄃𑄐𑄳𑄐𑅅𑄖𑅅𑄤𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨
𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄐𑄳𑄐𑅅 𑄃𑄐𑄳𑄐𑅅𑄖𑅅𑄤𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄐𑄳𑄐𑅅
𑄛𑄪𑄉𑄳𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁

𑄃𑅅𑄎𑅅𑄚𑅅𑄦𑄨 𑄚𑄨𑄉𑄳𑄉𑄦𑄁𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨
𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚, 𑄃𑄐𑄳𑄐𑅅𑄖𑅅𑄤𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨
𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄐𑄳𑄐𑅅

အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော’’တိ။ ယံ တတ္ထ ဝဒေသိ – ‘‘ဝတ္တဗ္ဗေ ခေါ – ‘ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, အညာတာဝိန္ဒြိယဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,’ နော စ ဝတ္တဗ္ဗေ – ‘အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော’’’တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ‘‘အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော’’တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, အညာတာဝိန္ဒြိယဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’တိ။ ယံ တတ္ထ ဝဒေသိ – ‘‘ဝတ္တဗ္ဗေ ခေါ – ‘ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, အညာတာဝိန္ဒြိယဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,’ နော စ ဝတ္တဗ္ဗေ – ‘အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော’’’တိ မိစ္ဆာ ...ပေ...။

၂၂။ [ပု၊ ပ၊ မာတိကာ ၄၊၂၄; အ၊ နိ၊ ၄၊၉၅-၉၆] ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ဝုတ္တံ ဘဂဝတာ – ‘‘အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,’’ ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ အညံ ရူပံ အညော ပုဂ္ဂလောတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ ပဋိကမ္မံ။ ဟဉ္စိ ဝုတ္တံ ဘဂဝတာ – ‘‘အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,’’ ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အညံ ရူပံ အညော ပုဂ္ဂလော’’တိ။ ယံ တတ္ထ ဝဒေသိ – ‘‘ဝတ္တဗ္ဗေ ခေါ – ‘ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော, ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,’ နော စ ဝတ္တဗ္ဗေ – ‘အညံ ရူပံ အညော ပုဂ္ဂလော’’’တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ‘‘အညံ ရူပံ အညော ပုဂ္ဂလော’’တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ဝုတ္တံ ဘဂဝတာ – ‘အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,’ ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ’’တိ။ ယံ တတ္ထ ဝဒေသိ – ‘‘ဝတ္တဗ္ဗေ ခေါ – ‘ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော, ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,’ နော စ ဝတ္တဗ္ဗေ – ‘အညံ ရူပံ အညော ပုဂ္ဂလော’’’တိ မိစ္ဆာ ...ပေ...။

၂၃။ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ဝုတ္တံ ဘဂဝတာ – ‘‘အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,’’ ဝေဒနာ စ ဥပလဗ္ဘတိ ...ပေ... သညာ စ ဥပလဗ္ဘတိ ...ပေ... သင်္ခါရာ စ

ဘုပလဗ္ဗအဏ္ဏတိ ...ပေ... ဗိဇ္ဇ်ာဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ္ဏတိ? ဘာဖဏ္ဏတ၊ ဘဇ္ဇံ ဗိဇ္ဇ်ာ ဘဇ္ဇ ပုဂ္ဂလ္လတိ? ဏ ဟေမံ မတိတဗ္ဗေ၊

ဘဏ္ဍဏ္ဏဂိ ပဋ္ဌကဖဲ၊ ဂဇ္ဇိ မုတိတ် အဂမတ – ''ဘတ်ထိ ပုဂ္ဂလ္လ ဘတတဂိတ်ယ ပဋ္ဌပဏ္ဏ္ဍ,'' ဗိဇ္ဇ်ာဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ, တေဏ မတ ဏေ မတိတဗ္ဗေ – ''ဘဇ္ဇံ ဗိဇ္ဇ်ာ ဘဇ္ဇ ပုဂ္ဂလ္လ''တိ၊ ယံ တတ်ထ မသေယိ – ''မတိတဗ္ဗေ ဇ္ဇ – 'မုတိတ် အဂမတ – ဘတ်ထိ ပုဂ္ဂလ္လ ဘတတဂိတ်ယ ပဋ္ဌပဏ္ဏ္ဍ, ဗိဇ္ဇ်ာဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ,' ဏ္ဍ ဗ မတိတဗ္ဗေ – 'ဘဇ္ဇံ ဗိဇ္ဇ်ာ ဘဇ္ဇ ပုဂ္ဂလ္လ'''တိ ဖိမ္ဗ၊

ဏ္ဍ ဗေ ပဏ မတိတဗ္ဗေ – ''ဘဇ္ဇံ ဗိဇ္ဇ်ာ ဘဇ္ဇ ပုဂ္ဂလ္လ''တိ, ဏ္ဍ ဗ မတ ဏေ မတိတဗ္ဗေ – ''မုတိတ် အဂမတ – 'ဘတ်ထိ ပုဂ္ဂလ္လ ဘတတဂိတ်ယ ပဋ္ဌပဏ္ဏ္ဍ,' ဗိဇ္ဇ်ာဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ''တိ၊ ယံ တတ်ထ မသေယိ – ''မတိတဗ္ဗေ ဇ္ဇ – 'မုတိတ် အဂမတ – ဘတ်ထိ ပုဂ္ဂလ္လ ဘတတဂိတ်ယ ပဋ္ဌပဏ္ဏ္ဍ,' ဗိဇ္ဇ်ာဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ, ဏ္ဍ ဗ မတိတဗ္ဗေ – 'ဘဇ္ဇံ ဗိဇ္ဇ်ာ ဘဇ္ဇ ပုဂ္ဂလ္လ'''တိ ဖိမ္ဗ ...ပေ...၊

၃၉၊ ပုဂ္ဂလ္လ ဏုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ္ဏတိ? ဘာဖဏ္ဏတ၊ မုတိတ် အဂမတ – ''ဘတ်ထိ ပုဂ္ဂလ္လ ဘတတဂိတ်ယ ပဋ္ဌပဏ္ဏ္ဍ,'' ဗက္ကဲယတဏဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ ...ပေ... သွတ်ယတဏဇ္ဇ ဘုပလဗ္ဗအတိ ...ပေ... ဓမ္မာယတဏဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ ...ပေ...၊

၃၀၊ ဗက္ကုဓ်တု ဗ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ ...ပေ... ဂယဓ်တု ဗ ဘုပလဗ္ဗအတိ ...ပေ... ဏူပဓ်တု ဗ ဘုပလဗ္ဗအတိ ...ပေ... ဖွဋ္ဌဗ္ဗဓ်တု ဗ ဘုပလဗ္ဗအတိ ...ပေ... ဗက္ကုဗိဇ္ဇ်ာဓ်တု ဗ ဘုပလဗ္ဗအတိ ...ပေ... ဖဏ္ဍဗိဇ္ဇ်ာဓ်တု ဗ ဘုပလဗ္ဗအတိ ...ပေ... ဓမ္မာဓ်တု ဗ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ ...ပေ...၊

၃၁၊ ဗက္ကုဏ္ဍြိယဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ ...ပေ... သွတိဏ္ဍြိယဇ္ဇ ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ ...ပေ... ဘဇ္ဇိဏ္ဍြိယဇ္ဇ [ဘဇ္ဇတ်ဗိဏ္ဍြိယဇ္ဇ (ဗဂူသု)] ဘုပလဗ္ဗအတိ သမ္ဗိဓကဋ္ဌပေဏဖတဏေဏ ...ပေ...၊

၂၇။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ဝုတ္တံ ဘဂဝတာ – ''အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,'' အညာတာဝိန္ဒြိယဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလောတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ ပဋိကမ္မံ။ ဟဉ္စိ ဝုတ္တံ ဘဂဝတာ – ''အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,'' အညာတာဝိန္ဒြိယဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော, အညာတာဝိန္ဒြိယဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော'''တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ဝုတ္တံ ဘဂဝတာ – 'အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,' အညာတာဝိန္ဒြိယဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော, အညာတာဝိန္ဒြိယဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော'''တိ မိစ္ဆာ ...ပေ...။

သုဒ္ဓိကသံသန္ဒနာ။

၈။ ဩပမ္မသံသန္ဒနာ

၂၈။ ရူပံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ဝေဒနာ စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, အညံ ရူပံ အညာ ဝေဒနာတိ? အာမန္တာ။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ အညံ ရူပံ အညော ပုဂ္ဂလောတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ရူပံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ဝေဒနာ စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, အညံ ရူပံ အညာ ဝေဒနာ, ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန

သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ; တေဏ ဗတ ဇေ ဗတ်တပ်ပေ – ''ဘဆံ့ ဏူပ် ဘဆံ့ ပုဂ်ဂလ္လ''တိ၊ ယံ တတ်ထ ဗသေ် – ''ဗတ်တပ်ပေ ဖွဲ – 'ဏူပ် ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, မဇောဏ် ဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဘဆံ့ ဏူပ် ဘဆံ့ မဇောဏ်, ပုဂ်ဂလ္လ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဏူပဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ,' ဖွဲ ဗ ဗတ်တပ်ပေ – 'ဘဆံ့ ဏူပ် ဘဆံ့ ပုဂ်ဂလ္လ'''တိ ဖိပံ၊

ဖွဲ ဗေ ပဏ ဗတ်တပ်ပေ – ''ဘဆံ့ ဏူပ် ဘဆံ့ ပုဂ်ဂလ္လ''တိ, ဖွဲ ဗ ဗတ ဇေ ဗတ်တပ်ပေ – ''ဏူပ် ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, မဇောဏ် ဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဘဆံ့ ဏူပ် ဘဆံ့ မဇောဏ်, ပုဂ်ဂလ္လ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဏူပဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ်''တိ၊ ယံ တတ်ထ ဗသေ် – ''ဗတ်တပ်ပေ ဖွဲ – 'ဏူပ် ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, မဇောဏ် ဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဘဆံ့ ဏူပ် ဘဆံ့ မဇောဏ်, ပုဂ်ဂလ္လ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဏူပဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ,' ဖွဲ ဗ ဗတ်တပ်ပေ – 'ဘဆံ့ ဏူပ် ဘဆံ့ ပုဂ်ဂလ္လ'''တိ ဖိပံ . . . ပေ . . . ၊

၁၈၊ ဏူပ် ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, သဆံ ဗ ဘုပလပ်ဘတိ . . . ပေ . . . သစ်ဂ်ဏ် ဗ ဘုပလပ်ဘဏ်တိ . . . ပေ . . . ဖိဆံဏ်ဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဘဆံ့ ဏူပ် ဘဆံ့ ဖိဆံဏ်ဏ်တိ? ဘ်ဏဏ်တ်၊ ပုဂ်ဂလ္လ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဏူပဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ်တိ? ဘ်ဏဏ်တ်၊ ဘဆံ့ ဏူပ် ဘဆံ့ ပုဂ်ဂလ္လတိ? ဏ ဟေမံ ဗတ်တပ်ပေ၊

ဘ်ဏ်ဏ်ဂိ ဏ်ဂ်ဂံ၊ ဟဆံဗိ ဏူပ် ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဖိဆံဏ်ဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဘဆံ့ ဏူပ် ဘဆံ့ ဖိဆံဏ်, ပုဂ်ဂလ္လ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဏူပဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ; တေဏ ဗတ ဇေ ဗတ်တပ်ပေ – ''ဘဆံ့ ဏူပ် ဘဆံ့ ပုဂ်ဂလ္လ''တိ၊ ယံ တတ်ထ ဗသေ် – ''ဗတ်တပ်ပေ ဖွဲ – 'ဏူပ် ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဖိဆံဏ်ဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဘဆံ့ ဏူပ် ဘဆံ့ ဖိဆံဏ်, ပုဂ်ဂလ္လ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ, ဏူပဆံဗ ဘုပလပ်ဘတိ သပ်ပိဂကဋ္ဌဇပဏကဏတ်ထေဏ,' ဖွဲ ဗ ဗတ်တပ်ပေ – 'ဘဆံ့ ဏူပ် ဘဆံ့ ပုဂ်ဂလ္လ'''တိ ဖိပံ၊

နော စေ ပန ဝတ္တဗ္ဗေ – ''အညံ ရူပံ အညော ပုဂ္ဂလော''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ရူပံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ဝိညာဏဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, အညံ ရူပံ အညံ ဝိညာဏံ, ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ရူပံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ဝိညာဏဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, အညံ ရူပံ အညံ ဝိညာဏံ, ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'အညံ ရူပံ အညော ပုဂ္ဂလော'''တိ မိစ္ဆာ ...ပေ...။

၇၀။ ဝေဒနာ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, သညာ စ ဥပလဗ္ဘတိ ...ပေ... သင်္ခါရာ စ ဥပလဗ္ဘန္တိ ...ပေ... ဝိညာဏဉ္စ ဥပလဗ္ဘတိ ...ပေ... ရူပဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန ...ပေ...။

၇၁။ သညာ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, သင်္ခါရာ စ ဥပလဗ္ဘန္တိ ...ပေ... ဝိညာဏဉ္စ ဥပလဗ္ဘတိ ...ပေ... ရူပဉ္စ ဥပလဗ္ဘတိ ...ပေ... ဝေဒနာ စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန ...ပေ...။

၇၂။ သင်္ခါရာ ဥပလဗ္ဘန္တိ သစ္စိကဋ္ဌပရမတ္ထေန, ဝိညာဏဉ္စ ဥပလဗ္ဘတိ ...ပေ... ရူပဉ္စ ဥပလဗ္ဘတိ ...ပေ... ဝေဒနာ စ ဥပလဗ္ဘတိ ...ပေ... သညာ စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန ...ပေ...။

၇၃။ ဝိညာဏံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ရူပဉ္စ ဥပလဗ္ဘတိ ...ပေ... ဝေဒနာ စ ဥပလဗ္ဘတိ ...ပေ... သညာ စ ဥပလဗ္ဘတိ ...ပေ... သင်္ခါရာ စ ဥပလဗ္ဘန္တိ သစ္စိကဋ္ဌပရမတ္ထေန, အညံ ဝိညာဏံ အညေ သင်္ခါရာတိ? အာမန္တာ။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, ဝိညာဏဉ္စ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ အညံ ဝိညာဏံ အညော ပုဂ္ဂလောတိ? န ဟေဝံ ဝတ္တဗ္ဗေ။

ဘာဒ္ဓာဏ်ဂိ ဏ်ဂဂဂ်၊ ဂဗ်ဗိ မိဗ်ဗ်ဗ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ, သဗ်ဂ်ဏ် ဝ ဘုပလဗ္ဘာဏ်တိ
သမ္ဗိကေးဇပေကဖတ်ထေဏ, ဘဗ်ဗ် မိဗ်ဗ်ဗ ဘဗ်ဗေ သဗ်ဂ်ဏ်, ပုဂ်ဂလွ
ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, မိဗ်ဗ်ဗဗ်ဗ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ; တေဏ မတ ဇေ မတ်တဗ်ပေ – ''ဘဗ်ဗ် မိဗ်ဗ်ဗ ဘဗ်ဗွ
ပုဂ်ဂလွ''တိ၊ ယံ တတ်ထ မသေယိ – ''မတ်တဗ်ပေ ဂွ – 'မိဗ်ဗ်ဗ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ, သဗ်ဂ်ဏ် ဝ ဘုပလဗ္ဘာဏ်တိ
သမ္ဗိကေးဇပေကဖတ်ထေဏ, ဘဗ်ဗ် မိဗ်ဗ်ဗ ဘဗ်ဗေ သဗ်ဂ်ဏ်, ပုဂ်ဂလွ
ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, မိဗ်ဗ်ဗဗ်ဗ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ,' ဏွ ဝ မတ်တဗ်ပေ – 'ဘဗ်ဗ် မိဗ်ဗ်ဗ ဘဗ်ဗွ
ပုဂ်ဂလွ'''တိ ဖိဗ်ဗ်၊

ဏွ ဗေ ပဏ မတ်တဗ်ပေ – ''ဘဗ်ဗ် မိဗ်ဗ်ဗ ဘဗ်ဗွ ပုဂ်ဂလွ''တိ, ဏွ ဝ မတ
ဇေ မတ်တဗ်ပေ – ''မိဗ်ဗ်ဗ ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, သဗ်ဂ်ဏ် ဝ
ဘုပလဗ္ဘာဏ်တိ သမ္ဗိကေးဇပေကဖတ်ထေဏ, ဘဗ်ဗ် မိဗ်ဗ်ဗ ဘဗ်ဗေ သဗ်ဂ်ဏ်,
ပုဂ်ဂလွ ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, မိဗ်ဗ်ဗဗ်ဗ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ်''တိ၊ ယံ တတ်ထ မသေယိ – ''မတ်တဗ်ပေ ဂွ – 'မိဗ်ဗ်ဗ
ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, သဗ်ဂ်ဏ် ဝ ဘုပလဗ္ဘာဏ်တိ
သမ္ဗိကေးဇပေကဖတ်ထေဏ, ဘဗ်ဗ် မိဗ်ဗ်ဗ ဘဗ်ဗေ သဗ်ဂ်ဏ်, ပုဂ်ဂလွ
ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, မိဗ်ဗ်ဗဗ်ဗ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ,' ဏွ ဝ မတ်တဗ်ပေ – 'ဘဗ်ဗ် မိဗ်ဗ်ဗ ဘဗ်ဗွ
ပုဂ်ဂလွ'''တိ ဖိဗ်ဗ် ...ပေ ...၊

၇၉၊ ဝက်ဂ်ယတဏ် ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, သွတ်ယတဏဗ်ဗ
ဘုပလဗ္ဘာတိ ...ပေ ... ဝဖ်ဖ်ယတဏဗ်ဗ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ ...ပေ ... သွတ်ယတဏ် ဘုပလဗ္ဘာတိ ...ပေ ...
ဝဖ်ဖ်ယတဏ် ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, ဝက်ဂ်ယတဏဗ်ဗ
ဘုပလဗ္ဘာတိ ...ပေ ... ဖဏ်ယတဏဗ်ဗ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ ...ပေ ...၊

၈၀၊ ဝက်ဂုဝ်တု ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, သွတဝ်တု ဝ
ဘုပလဗ္ဘာတိ ...ပေ ... ဝဖ်ဖဝ်တု ဝ ဘုပလဗ္ဘာတိ
သမ္ဗိကေးဇပေကဖတ်ထေဏ ...ပေ ... သွတဝ်တု ဘုပလဗ္ဘာတိ ...ပေ ...
ဝဖ်ဖဝ်တု ဘုပလဗ္ဘာတိ သမ္ဗိကေးဇပေကဖတ်ထေဏ, ဝက်ဂုဝ်တု ဝ

ဘုပလဗဘတိ ...ပေ... ဖဏ္ဍမိၿၿဖဂ္ဍတု ၁ ဘုပလဗဘတိ
သဗဗိကၾဇၨၾဇပကၡဖတိထေၶ ...ပေ...।

၆၁। ၁ကၢဂုၦၣိယံ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, သွတိၦၣိယၿ၁ ဘုပလဗဘတိ ...ပေ... ဘၿၿတိမိၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ ...ပေ... သွတိၦၣိယံ ဘုပလဗဘတိ ...ပေ... ဘၿၿတိမိၦၣိယံ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ ...ပေ... ၁ကၢဂုၦၣိယၿ၁ ဘုပလဗဘတိ ...ပေ... ဘၿၿၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ဘၿၿၦၣိယၦတိ? ဘၳဖၦတ်। ပုဂ်ဂလွ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿတိမိၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၦတိ? ဘၳဖၦတ်। ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ပုဂ်ဂလွတိ? ၶ ဂေမ် မတ်တပၿေ।

ဘၳဇၦဂ် ၦဂ်ဂဂ်। ဂၿၿ ဘၿၿတိမိၦၣိယံ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ဘၿၿၦၣိယံ, ပုဂ်ဂလွ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿတိမိၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ; တေၶ မတ ဓေ မတ်တပၿေ – ''ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ပုဂ်ဂလွ''တိ। ယံ တတ်ထ မဘေဒိ – ''မတ်တပၿေ ဂွ – 'ဘၿၿတိမိၦၣိယံ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ဘၿၿၦၣိယံ, ပုဂ်ဂလွ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿတိမိၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ,' ဏွ ၁ မတ်တပၿေ – 'ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ပုဂ်ဂလွ'''တိ ဖိၿၿ।

ဏွ ဘေ ပၶ မတ်တပၿေ – ''ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ပုဂ်ဂလွ''တိ, ဏွ ၁ မတ ဓေ မတ်တပၿေ – ''ဘၿၿတိမိၦၣိယံ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ဘၿၿၦၣိယံ, ပုဂ်ဂလွ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿတိမိၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၦ''တိ। ယံ တတ်ထ မဘေဒိ – ''မတ်တပၿေ ဂွ – 'ဘၿၿတိမိၦၣိယံ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿၦၣိယၿ၁ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ, ဘၿၿ ဘၿၿတိမိၦၣိယံ ဘၿၿ ဘၿၿၦၣိယံ, ပုဂ်ဂလွ ဘုပလဗဘတိ သဗဗိကၾဇၨၾဇပကၡဖတိထေၶ,

aññātāvindriyañca upalabbhati saccikaṭṭhaparamatthena,’ no ca vattabbe – ‘aññaṃ aññātāvindriyaṃ añño puggalo’”ti micchā ...pe... .

77. Rūpaṃ upalabbhati saccikaṭṭhaparamatthena, vedanā ca upalabbhati saccikaṭṭhaparamatthena, aññaṃ rūpaṃ aññā vedanāti? Āmantā. Vuttaṃ bhagavatā – “atthi puggalo attahitāya paṭipanno,” rūpañca upalabbhati saccikaṭṭhaparamatthenāti? Āmantā. Aññaṃ rūpaṃ añño puggaloti? Na hevaṃ vattabbe.

Ājānāhi paṭikammaṃ. Hañci rūpaṃ upalabbhati saccikaṭṭhaparamatthena, vedanā ca upalabbhati saccikaṭṭhaparamatthena, aññaṃ rūpaṃ aññā vedanā, vuttaṃ bhagavatā – “atthi puggalo attahitāya paṭipanno,” rūpañca upalabbhati saccikaṭṭhaparamatthena; tena vata re vattabbe – aññaṃ rūpaṃ añño puggaloti. Yaṃ tattha vadesi – “vattabbe kho – ‘rūpaṃ upalabbhati saccikaṭṭhaparamatthena, vedanā ca upalabbhati saccikaṭṭhaparamatthena, aññaṃ rūpaṃ aññā vedanā, vuttaṃ bhagavatā – atthi puggalo attahitāya paṭipanno, rūpañca upalabbhati saccikaṭṭhaparamatthena,’ no ca vattabbe – ‘aññaṃ rūpaṃ añño puggalo’”ti micchā.

No ce pana vattabbe – “aññaṃ rūpaṃ añño puggalo”ti, no ca vata re vattabbe – “rūpaṃ upalabbhati saccikaṭṭhaparamatthena, vedanā ca upalabbhati saccikaṭṭhaparamatthena, aññaṃ rūpaṃ aññā vedanā, vuttaṃ bhagavatā – ‘atthi puggalo attahitāya paṭipanno,’ rūpañca upalabbhati saccikaṭṭhaparamatthenā”ti. Yaṃ tattha vadesi – “vattabbe kho – ‘rūpaṃ upalabbhati saccikaṭṭhaparamatthena, vedanā ca upalabbhati saccikaṭṭhaparamatthena, aññaṃ rūpaṃ aññā vedanā, vuttaṃ bhagavatā – atthi puggalo attahitāya paṭipanno, rūpañca upalabbhati saccikaṭṭhaparamatthena,’ no ca vattabbe – ‘aññaṃ rūpaṃ añño puggalo’”ti micchā ...pe... .

78. Rūpaṃ upalabbhati saccikaṭṭhaparamatthena, saññā ca upalabbhati ... saṅkhārā ca upalabbhanti ... viññāṇañca upalabbhati saccikaṭṭhaparamatthena ...pe... .

𑄾𑄿𑅁 𑄤𑄬𑄘𑄚 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄥𑄐𑄴𑄐 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄥𑄋𑄴𑄈𑄢 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄚𑄴𑄖𑄨 ... 𑄤𑄨𑄐𑄴𑄐𑄕𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄢𑄫𑄛𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ...𑅁

𑄿𑄶𑅁 𑄥𑄐𑄴𑄐 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄥𑄋𑄴𑄈𑄢 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄚𑄴𑄖𑄨 ... 𑄤𑄨𑄐𑄴𑄐𑄕𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄢𑄫𑄛𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄤𑄬𑄘𑄚 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ...𑅁

𑄿𑄷𑅁 𑄥𑄋𑄴𑄈𑄢 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄚𑄴𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄤𑄨𑄐𑄴𑄐𑄕𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄢𑄫𑄛𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄤𑄬𑄘𑄚 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄥𑄐𑄴𑄐 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ...𑅁

𑄿𑄸𑅁 𑄤𑄨𑄐𑄴𑄐𑄕𑄁 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄢𑄫𑄛𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄤𑄬𑄘𑄚 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄥𑄐𑄴𑄐 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ... 𑄥𑄋𑄴𑄈𑄢 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄚𑄴𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ...𑅁

𑄿𑄹𑅁 𑄌𑄇𑄴𑄈𑄠𑄖𑄚𑄁 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄥𑄮𑄖𑄠𑄖𑄚𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ...𑄛𑄬 ... 𑄇𑄠𑄠𑄖𑄚𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ... 𑄥𑄮𑄖𑄠𑄖𑄚𑄁 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ...𑄛𑄬 ... 𑄇𑄠𑄠𑄖𑄚𑄁 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 𑄌𑄇𑄴𑄈𑄠𑄖𑄚𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ...𑄛𑄬 ... 𑄟𑄚𑄠𑄖𑄚𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ...𑅁

𑄿𑄺𑅁 𑄌𑄇𑄴𑄈𑄪𑄙𑄖𑄪 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄥𑄮𑄖𑄙𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ...𑄛𑄬 ... 𑄇𑄠𑄙𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ... 𑄥𑄮𑄖𑄙𑄖𑄪 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ... 𑄇𑄠𑄙𑄖𑄪 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄌𑄇𑄴𑄈𑄪𑄙𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ...𑄛𑄬 ... 𑄟𑄚𑄮𑄤𑄨𑄐𑄴𑄐𑄕𑄙𑄖𑄪 𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ...𑅁

𑄿𑄻𑅁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄥𑄮𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ...𑄛𑄬 ... 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄐𑄴𑄌 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚 ...𑄛𑄬 ... 𑄥𑄮𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 ...𑄛𑄬 ... 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄁 𑄃𑄪𑄛𑄣𑄛𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚, 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄳𑄢𑄨𑄠𑄐𑄴𑄌

ဥပလဗ္ဘတိ ...ပေ... အညိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန; အညံ အညာတာဝိန္ဒြိယံ အညံ အညိန္ဒြိယန္တိ? အာမန္တာ။ ဝုတ္တံ ဘဂဝတာ – “အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,” အညာတာဝိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာတိ? အာမန္တာ။ အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလောတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ အညာတာဝိန္ဒြိယံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန, အညိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန, အညံ အညာတာဝိန္ဒြိယံ အညံ အညိန္ဒြိယံ, ဝုတ္တံ ဘဂဝတာ – “အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,” အညာတာဝိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန; တေန ဝတ ရေ ဝတ္တဗ္ဗေ – “အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော”တိ။ ယံ တတ္ထ ဝဒေသိ – “ဝတ္တဗ္ဗေ ခေါ – ‘အညာတာဝိန္ဒြိယံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန, အညိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန, အညံ အညာတာဝိန္ဒြိယံ အညံ အညိန္ဒြိယံ, ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော, အညာတာဝိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန,’ နော စ ဝတ္တဗ္ဗေ – ‘အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော’”တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – “အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော”တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – “အညာတာဝိန္ဒြိယံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန, အညိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန, အညံ အညာတာဝိန္ဒြိယံ အညံ အညိန္ဒြိယံ, ဝုတ္တံ ဘဂဝတာ – ‘အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,’ အညာတာဝိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာ”တိ။ ယံ တတ္ထ ဝဒေသိ – “ဝတ္တဗ္ဗေ ခေါ – ‘အညာတာဝိန္ဒြိယံ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန, အညိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန, အညံ အညာတာဝိန္ဒြိယံ အညံ အညိန္ဒြိယံ, ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော, အညာတာဝိန္ဒြိယမ္ပိ ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမဋ္ဌေန,’ နော စ ဝတ္တဗ္ဗေ – ‘အညံ အညာတာဝိန္ဒြိယံ အညော ပုဂ္ဂလော’”တိ မိစ္ဆာ ...ပေ...။

ဩပမ္မသံသန္ဒနံ။

၇။ စတုက္ကနယသံသန္ဒနံ

၉၆။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ရူပံ ပုဂ္ဂလောတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ရူပံ ပုဂ္ဂလော''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခော – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ရူပံ ပုဂ္ဂလော'''တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''ရူပံ ပုဂ္ဂလော''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခော – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ရူပံ ပုဂ္ဂလော'''တိ မိစ္ဆာ ...ပေ... ။

၉၇။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ရူပသ္မိံ ပုဂ္ဂလော ...ပေ... အညတြ ရူပါ ပုဂ္ဂလော ...ပေ... ပုဂ္ဂလသ္မိံ ရူပန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလသ္မိံ ရူပ''န္တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခော – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ပုဂ္ဂလသ္မိံ ရူပ'''န္တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''ပုဂ္ဂလသ္မိံ ရူပ''န္တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခော – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ပုဂ္ဂလသ္မိံ ရူပ'''န္တိ မိစ္ဆာ ...ပေ... ။

၉၈။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ဝေဒနာ ပုဂ္ဂလော ...ပေ... ဝေဒနာယ ပုဂ္ဂလော ...ပေ... အညတြ ဝေဒနာယ ပုဂ္ဂလော ...ပေ... ပုဂ္ဂလသ္မိံ ဝေဒနာ ...ပေ... ။

သညာ ပုဂ္ဂလော ...ပေ... သညာယ ပုဂ္ဂလော ...ပေ... အညတြ သညာယ ပုဂ္ဂလော ...ပေ... ပုဂ္ဂလသ္မိံ သညာ ...ပေ... ။

သဇ်ဂဏ် ပုဂ်ဂလ္ဂ ...ပေ... သဇ်ဂဏောသု ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ သဇ်ဂဏေဂိ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်မိ သဇ်ဂဏ် ...ပေ...။

မိဇ်ဇ်ဏ ပုဂ်ဂလ္ဂ ...ပေ... မိဇ်ဇ်ဏသ်မိ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ မိဇ်ဇ်ဏ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်မိ မိဇ်ဇ်ဏဏ်တိ? ဏ ဟေမံ ဗတ်တဗ်ဗေ။

ဘ်ဇ္ဇဏ်ဂိ ဏိဂ်ဂဟံ။ ဟဇ်ဗိ ပုဂ်ဂလ္ဂ ဘုပလဗ်ဘတိ သဗ်ဗိကဏ္ဍဏ္ဍပဏဖဏ်ထေဏ, တေဏ ဗတ ဟေ ဗတ်တဗ်ဗေ – ''ပုဂ်ဂလသ်မိ မိဇ်ဇ်ဏ''ဏ်တိ။ ယံ တတ်ထ ဗဒေသိ – ''ဗတ်တဗ်ဗေ ဏ္ဂ – 'ပုဂ်ဂလ္ဂ ဘုပလဗ်ဘတိ သဗ်ဗိကဏ္ဍဏ္ဍပဏဖဏ်ထေဏ,' ဏ္ဂ ဖ ဗတ်တဗ်ဗေ – 'ပုဂ်ဂလသ်မိ မိဇ်ဇ်ဏ'''ဏ်တိ ဖိဗ်ဗ်။

ဏ္ဂ ဗေ ပဏ ဗတ်တဗ်ဗေ – ''ပုဂ်ဂလသ်မိ မိဇ်ဇ်ဏ''ဏ်တိ, ဏ္ဂ ဖ ဗတ ဟေ ဗတ်တဗ်ဗေ – ''ပုဂ်ဂလ္ဂ ဘုပလဗ်ဘတိ သဗ်ဗိကဏ္ဍဏ္ဍပဏဖဏ်ထေဏ်''တိ။ ယံ တတ်ထ ဗဒေသိ – ''ဗတ်တဗ်ဗေ ဏ္ဂ – 'ပုဂ်ဂလ္ဂ ဘုပလဗ်ဘတိ သဗ်ဗိကဏ္ဍဏ္ဍပဏဖဏ်ထေဏ,' ဏ္ဂ ဖ ဗတ်တဗ်ဗေ – 'ပုဂ်ဂလသ်မိ မိဇ်ဇ်ဏ'''ဏ်တိ ဖိဗ်ဗ် ...ပေ...။

၉၈။ ပုဂ်ဂလ္ဂ ဘုပလဗ်ဘတိ သဗ်ဗိကဏ္ဍဏ္ဍပဏဖဏ်ထေဏ်တိ? ဘ်ဖဏ်တ်။ ဖကဏ်ယတဏ် ပုဂ်ဂလ္ဂ ...ပေ... ဖကဏ်ယတဏသ်မိ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဖကဏ်ယတဏ် ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်မိ ဖကဏ်ယတဏ် ...ပေ... ဓမ်မ်ယတဏ် ပုဂ်ဂလ္ဂ ...ပေ... ဓမ်မ်ယတဏသ်မိ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဓမ်မ်ယတဏ် ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်မိ ဓမ်မ်ယတဏ် ...ပေ...။

ဖကဓ်တု ပုဂ်ဂလ္ဂ ...ပေ... ဖကဓ်တုယံ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဖကဓ်တုယံ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်မိ ဖကဓ်တု ...ပေ... ဓမ်မဓ်တု ပုဂ်ဂလ္ဂ ...ပေ... ဓမ်မဓ်တုယံ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဓမ်မဓ်တုယံ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်မိ ဓမ်မဓ်တု ...ပေ...။

ဖကဏ္ဍြိယံ ပုဂ်ဂလ္ဂ ...ပေ... ဖကဏ္ဍြိယသ်မိ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဖကဏ္ဍြိယံ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်မိ ဖကဏ္ဍြိယံ ...ပေ... ဘဇ်ဇ်တ်မိဏ္ဍြိယံ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇ်တ်မိဏ္ဍြိယသ်မိ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဘဇ်ဇ်တ်မိဏ္ဍြိယံ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်မိ ဘဇ်ဇ်တ်မိဏ္ဍြိယဏ်တိ? ဏ ဟေမံ ဗတ်တဗ်ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္ထေန, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလသ္မိံ အညာတာဝိန္ဒြိယ''န္တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ပုဂ္ဂလသ္မိံ အညာတာဝိန္ဒြိယ'''န္တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''ပုဂ္ဂလသ္မိံ အညာတာဝိန္ဒြိယ''န္တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္ထေနာ''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္ထေန,' နော စ ဝတ္တဗ္ဗေ – 'ပုဂ္ဂလသ္မိံ အညာတာဝိန္ဒြိယ'''န္တိ မိစ္ဆာ ...ပေ...။

၁၀။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ဝုတ္တံ ဘဂဝတာ – ''အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော''တိ? အာမန္တာ။ ရူပံ ပုဂ္ဂလောတိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ ပဋိကမ္မံ။ ဟဉ္စိ ဝုတ္တံ ဘဂဝတာ – ''အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,'' တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ရူပံ ပုဂ္ဂလော''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,' နော စ ဝတ္တဗ္ဗေ – 'ရူပံ ပုဂ္ဂလောတိ''' မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''ရူပံ ပုဂ္ဂလော''တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ဝုတ္တံ ဘဂဝတာ – 'အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော'''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,' နော စ ဝတ္တဗ္ဗေ – 'ရူပံ ပုဂ္ဂလော'''တိ မိစ္ဆာ ...ပေ...။

၁၁။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္ဆိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ဝုတ္တံ ဘဂဝတာ – ''အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော''တိ? အာမန္တာ။ ရူပသ္မိံ ပုဂ္ဂလော ...ပေ... အညတြ ရူပါ ပုဂ္ဂလော ...ပေ... ပုဂ္ဂလသ္မိံ ရူပံ ...ပေ...။

ဝေဒနာ ပုဂ္ဂလော ...ပေ... ဝေဒနာယ ပုဂ္ဂလော ...ပေ... အညတြ ဝေဒနာယ ပုဂ္ဂလော ...ပေ... ပုဂ္ဂလသ္မိံ ဝေဒနာ ...ပေ...။

သဇ်ဇ် ပုဂ်ဂလ္ဂ ...ပေ... သဇ်ဇ်ယ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ သဇ်ဇ်ယ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်ဖိ သဇ်ဇ် ...ပေ...။

သစ်ဂ်ဂ ပုဂ်ဂလ္ဂ ...ပေ... သစ်ဂ်ဂေသု ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ သစ်ဂ်ဂေဂ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်ဖိ သစ်ဂ်ဂ ...ပေ...။

ဖိဇ်ဇ်ဏ ပုဂ်ဂလ္ဂ ...ပေ... ဖိဇ်ဇ်ဏသ်ဖိ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဖိဇ်ဇ်ဏ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်ဖိ ဖိဇ်ဇ်ဏဏ်တိ? ဏ ဟေမံ မတ်တဗ္ဗေ။

ဘ်ဇ္ဇဏ်ဂ ပဋ်ဂမ်ဖံ။ ဂဇ်ဇ် မုတ်တံ ဒဂမတ် – ''ဘတ်ထိ ပုဂ်ဂလ္ဂ ဘတ်တဂတ်ယ ပဋိပဏ်ဏ္ဂ'' တေဏ မတ ဇေ မတ်တဗ္ဗေ – ''ပုဂ်ဂလသ်ဖိ ဖိဇ်ဇ်ဏ''ဏ်တိ။ ယံ တတ်ထ မသေယိ – ''မတ်တဗ္ဗေ ဂ္ဂ – 'မုတ်တံ ဒဂမတ် – ဘတ်ထိ ပုဂ်ဂလ္ဂ ဘတ်တဂတ်ယ ပဋိပဏ်ဏ္ဂ,' ဏ္ဂ ဝ မတ်တဗ္ဗေ – 'ပုဂ်ဂလသ်ဖိ ဖိဇ်ဇ်ဏ'''ဏ်တိ ဖိပ်ပံ။

ဏ္ဂ ဗေ ပဏ မတ်တဗ္ဗေ – ''ပုဂ်ဂလသ်ဖိ ဖိဇ်ဇ်ဏ''ဏ်တိ, ဏ္ဂ ဝ မတ ဇေ မတ်တဗ္ဗေ – ''မုတ်တံ ဒဂမတ် – 'ဘတ်ထိ ပုဂ်ဂလ္ဂ ဘတ်တဂတ်ယ ပဋိပဏ်ဏ္ဂ'''တိ။ ယံ တတ်ထ မသေယိ – ''မတ်တဗ္ဗေ ဂ္ဂ – 'မုတ်တံ ဒဂမတ် – ဘတ်ထိ ပုဂ်ဂလ္ဂ ဘတ်တဂတ်ယ ပဋိပဏ်ဏ္ဂ,' ဏ္ဂ ဝ မတ်တဗ္ဗေ – 'ပုဂ်ဂလသ်ဖိ ဖိဇ်ဇ်ဏ'''ဏ်တိ ဖိပ်ပံ ...ပေ...။

၁၃။ ပုဂ်ဂလ္ဂ ဏုပလဗ္ဘဒတိ သစ်ဆိကဋ်ဌပရမတ်ထေဏ်တိ? ဘ်မဏ်တ်။ မုတ်တံ ဒဂမတ် – ''ဘတ်ထိ ပုဂ်ဂလ္ဂ ဘတ်တဂတ်ယ ပဋိပဏ်ဏ္ဂ''တိ? ဘ်မဏ်တ်။ ဝက်ဂ်ယတဏ ပုဂ်ဂလ္ဂ ...ပေ... ဝက်ဂ်ယတဏသ်ဖိ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဝက်ဂ်ယတဏ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်ဖိ ဝက်ဂ်ယတဏ ...ပေ... ဓမ်မ်ယတဏ ပုဂ်ဂလ္ဂ ...ပေ... ဓမ်မ်ယတဏသ်ဖိ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဓမ်မ်ယတဏ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်ဖိ ဓမ်မ်ယတဏ ...ပေ...။

ဝက်ဂဓာတု ပုဂ်ဂလ္ဂ ...ပေ... ဝက်ဂဓာတုယံ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဝက်ဂဓာတုယံ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်ဖိ ဝက်ဂဓာတု ...ပေ... ဓမ်မဓာတု ပုဂ်ဂလ္ဂ ...ပေ... ဓမ်မဓာတုယံ ပုဂ်ဂလ္ဂ ...ပေ... ဘဇ်ဇတ္တ ဓမ်မဓာတုယံ ပုဂ်ဂလ္ဂ ...ပေ... ပုဂ်ဂလသ်ဖိ ဓမ်မဓာတု ...ပေ...။

စက္ခုန္ဒြိယံ ပုဂ္ဂလော ...ပေ... စက္ခုန္ဒြိယသ္မိံ ပုဂ္ဂလော ...ပေ... အညတြ စက္ခုန္ဒြိယာ ပုဂ္ဂလော ...ပေ... ပုဂ္ဂလသ္မိံ စက္ခုန္ဒြိယံ ...ပေ... ဇီဝိတိန္ဒြိယံ ပုဂ္ဂလော ...ပေ... ဇီဝိတိန္ဒြိယသ္မိံ ပုဂ္ဂလော ...ပေ... အညတြ ဇီဝိတိန္ဒြိယာ ပုဂ္ဂလော ...ပေ... ပုဂ္ဂလသ္မိံ ဇီဝိတိန္ဒြိယန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ဝုတ္တံ ဘဂဝတာ – ''အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,'' တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ပုဂ္ဂလသ္မိံ ဇီဝိတိန္ဒြိယ''န္တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,' နော စ ဝတ္တဗ္ဗေ – 'ပုဂ္ဂလသ္မိံ ဇီဝိတိန္ဒြိယ'''န္တိ မိစ္ဆာ။

နော စေ ပန ဝတ္တဗ္ဗေ – ''ပုဂ္ဂလသ္မိံ ဇီဝိတိန္ဒြိယ''န္တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ဝုတ္တံ ဘဂဝတာ – 'အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော'''တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ဝုတ္တံ ဘဂဝတာ – အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော,' နော စ ဝတ္တဗ္ဗေ – 'ပုဂ္ဂလသ္မိံ ဇီဝိတိန္ဒြိယ'''န္တိ မိစ္ဆာ ...ပေ...။

စတုက္ကနယသံသန္ဒနံ။

၈။ လက္ခဏယုတ္တိကထာ

၁၇။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ပုဂ္ဂလော သပ္ပစ္စယော ...ပေ... ပုဂ္ဂလော အပ္ပစ္စယော ... ပုဂ္ဂလော သင်္ခတော ... ပုဂ္ဂလော အသင်္ခတော ... ပုဂ္ဂလော သဿတော ... ပုဂ္ဂလော အသဿတော ... ပုဂ္ဂလော သနိမိတ္တော ... ပုဂ္ဂလော အနိမိတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ။ (သံခိတ္တံ)

၁၈။ ပုဂ္ဂလော နုပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ ဝုတ္တံ ဘဂဝတာ – ''အတ္ထိ ပုဂ္ဂလော အတ္တဟိတာယ ပဋိပန္နော''တိ? အာမန္တာ။ ပုဂ္ဂလော သပ္ပစ္စယော ...ပေ... ပုဂ္ဂလော အပ္ပစ္စယော ... ပုဂ္ဂလော သင်္ခတော ... ပုဂ္ဂလော အသင်္ခတော ... ပုဂ္ဂလော သဿတော ... ပုဂ္ဂလော အသဿတော ... ပုဂ္ဂလော သနိမိတ္တော ... ပုဂ္ဂလော အနိမိတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ။ (သံခိတ္တံ)

လက္ခဏယုတ္တိကထာ။

၈၊ မဟာဆာသ္ဂဓဏ်

၁၁၊ ပုဂ်ဂလွှ ဘုပလပိုဘတိ, ဘုပလပိုဘတိ ပုဂ်ဂလွှတိ? ပုဂ်ဂလွှ ဘုပလပိုဘတိ, ဘုပလပိုဘတိ ကေဂိဃိ ပုဂ်ဂလွှ ကေဂိဃိ ဏ ပုဂ်ဂလွှတိ၊ ပုဂ်ဂလွှ ကေဂိဃိ ဘုပလပိုဘတိ ကေဂိဃိ ဏ ဘုပလပိုဘတီတိ? ဏ ဂေမ် မတ်တတပိဗေ . . . ပေ . . . ၊

၁၂၊ ပုဂ်ဂလွှ သပဲဃိကဏ္ဍွှ, သပဲဃိကဏ္ဍွှ ပုဂ်ဂလွှတိ? ပုဂ်ဂလွှ သပဲဃိကဏ္ဍွှ, သပဲဃိကဏ္ဍွှ ကေဂိဃိ ပုဂ်ဂလွှ ကေဂိဃိ ဏ ပုဂ်ဂလွှတိ၊ ပုဂ်ဂလွှ ကေဂိဃိ သပဲဃိကဏ္ဍွှ ကေဂိဃိ ဏ သပဲဃိကဏ္ဍွှတိ? ဏ ဂေမ် မတ်တတပိဗေ . . . ပေ . . . ၊

၁၃၊ ပုဂ်ဂလွှ မိတ္တဒဖဏ္ဍွှ, မိတ္တဒဖဏ္ဍွှ ပုဂ်ဂလွှတိ? ပုဂ်ဂလွှ မိတ္တဒဖဏ္ဍွှ, မိတ္တဒဖဏ္ဍွှ ကေဂိဃိ ပုဂ်ဂလွှ ကေဂိဃိ ဏ ပုဂ်ဂလွှတိ၊ ပုဂ်ဂလွှ ကေဂိဃိ မိတ္တဒဖဏ္ဍွှ ကေဂိဃိ ဏ မိတ္တဒဖဏ္ဍွှတိ? ဏ ဂေမ် မတ်တတပိဗေ . . . ပေ . . . ၊

၁၄၊ ပုဂ်ဂလွှ သံမိတ္တဒဖဏ္ဍွှ, သံမိတ္တဒဖဏ္ဍွှ ပုဂ်ဂလွှတိ? ပုဂ်ဂလွှ သံမိတ္တဒဖဏ္ဍွှ, သံမိတ္တဒဖဏ္ဍွှ ကေဂိဃိ ပုဂ်ဂလွှ ကေဂိဃိ ဏ ပုဂ်ဂလွှတိ၊ ပုဂ်ဂလွှ ကေဂိဃိ သံမိတ္တဒဖဏ္ဍွှ ကေဂိဃိ ဏ သံမိတ္တဒဖဏ္ဍွှတိ? ဏ ဂေမ် မတ်တတပိဗေ . . . ပေ . . . ၊

၁၅၊ ပုဂ်ဂလွှ ဘတ်ာထိ, ဘတ်ာထိ ပုဂ်ဂလွှတိ? ပုဂ်ဂလွှ ဘတ်ာထိ, ဘတ်ာထိ ကေဂိဃိ ပုဂ်ဂလွှ ကေဂိဃိ ဏ ပုဂ်ဂလွှတိ၊ ပုဂ်ဂလွှ ကေဂိဃိ ဘတ်ာထိ ကေဂိဃိ ဏတ်ာထီတိ? ဏ ဂေမ် မတ်တတပိဗေ . . . ပေ . . . ၊

၁၆၊ ပုဂ်ဂလွှ ဘတ်ာထိ, ဘတ်ာထိ ဏ သပိဇ္ဇ ပုဂ်ဂလွှတိ? ဘ်ဖဏ်တ် . . . ပေ . . . ပုဂ်ဂလွှ ဏတ်ာထိ, ဏတ်ာထိ ဏ သပိဇ္ဇ ပုဂ်ဂလွှတိ? ဏ ဂေမ် မတ်တတပိဗေ၊ (သံဂိတ်ာတ်)

မဟာဆာသ္ဂဓဏ်၊

၇၀၊ ပဓိဆတ်ာတ်ာဏယွဂွ

၁၇၊ ဇူပဓိတယ် ဇူပိ ပုဂ်ဂလွှတိ? ဘ်ဖဏ်တ်၊ ကဖဓိတယ် ကဖိ ပုဂ်ဂလွှတိ? ဏ ဂေမ် မတ်တတပိဗေ . . . ပေ . . . ၊

𑄾𑄺𑅁 𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄢𑄫𑄛𑄨𑄚𑄮 𑄥𑄖𑄴𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄇𑄧𑄟𑄨𑄚𑄮 𑄥𑄖𑄴𑄖𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄻𑅁 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄃𑄢𑄫𑄛𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄇𑄧𑄟𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄼𑅁 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄃𑄢𑄫𑄛𑄨𑄚𑄮 𑄥𑄖𑄴𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄇𑄧𑄟𑄨𑄚𑄮 𑄥𑄖𑄴𑄖𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄽𑅁 𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄢𑄫𑄛𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄃𑄢𑄫𑄛𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮, 𑄃𑄖𑄴𑄗𑄨 𑄌 𑄇𑄮𑄌𑄨 𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄌𑄪𑄖𑄮 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄁 𑄅𑄛𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄢𑄫𑄛𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄛𑄎𑄴𑄎𑄨𑄖𑄴𑄤𑄧, 𑄃𑄢𑄫𑄛𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄾𑅁 𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄢𑄫𑄛𑄨𑄚𑄮 𑄥𑄖𑄴𑄖𑄧 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄃𑄢𑄫𑄛𑄨𑄚𑄮 𑄥𑄖𑄴𑄖𑄧, 𑄃𑄖𑄴𑄗𑄨 𑄌 𑄇𑄮𑄌𑄨 𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄌𑄪𑄖𑄮 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄁 𑄅𑄛𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄢𑄫𑄛𑄩 𑄥𑄖𑄴𑄖𑄮 𑄅𑄛𑄛𑄎𑄴𑄎𑄨𑄖𑄴𑄤𑄧, 𑄃𑄢𑄫𑄛𑄩 𑄥𑄖𑄴𑄖𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄿𑅁 𑄇𑄧𑄠𑄮𑄖𑄨 𑄤𑄧 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧, 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧 𑄇𑄧𑄠𑄮𑄖𑄨 𑄤𑄧, 𑄇𑄧𑄠𑄁 𑄃𑄛𑄴𑄛𑄨𑄠𑄁 𑄇𑄢𑄨𑄖𑄴𑄤𑄧 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑄧𑄉𑄬 𑄖𑄎𑄴𑄎𑄧𑄖𑄬𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨 𑄤𑄧 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧, 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨 𑄤𑄧, 𑄛𑄪𑄉𑄴𑄉𑄣𑄁 𑄃𑄛𑄴𑄛𑄨𑄠𑄁 𑄇𑄢𑄨𑄖𑄴𑄤𑄧 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑄧𑄉𑄬 𑄖𑄎𑄴𑄎𑄧𑄖𑄬𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄐𑄴𑄐𑄮 𑄇𑄧𑄠𑄮, 𑄃𑄐𑄴𑄐𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄐𑄴𑄐𑄁 𑄎𑄩𑄤𑄁, 𑄃𑄐𑄴𑄐𑄁 𑄥𑄢𑄩𑄢𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄃𑄧𑄎𑄧𑄚𑄧𑄦𑄨 𑄚𑄨𑄉𑄴𑄉𑄦𑄁𑅁 𑄦𑄐𑄴𑄌𑄨 𑄇𑄧𑄠𑄮𑄖𑄨 𑄤𑄧 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧, 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧 𑄇𑄧𑄠𑄮𑄖𑄨 𑄤𑄧, 𑄇𑄧𑄠𑄁 𑄃𑄛𑄴𑄛𑄨𑄠𑄁 𑄇𑄢𑄨𑄖𑄴𑄤𑄧 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑄧𑄉𑄬 𑄖𑄎𑄴𑄎𑄧𑄖𑄬, 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨 𑄤𑄧 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧, 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨 𑄤𑄧, 𑄛𑄪𑄉𑄴𑄉𑄣𑄁 𑄃𑄛𑄴𑄛𑄨𑄠𑄁 𑄇𑄢𑄨𑄖𑄴𑄤𑄧 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑄧𑄉𑄬 𑄖𑄎𑄴𑄎𑄧𑄖𑄬, 𑄃𑄐𑄴𑄐𑄮 𑄇𑄧𑄠𑄮 𑄃𑄐𑄴𑄐𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮; 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄐𑄴𑄐𑄁 𑄎𑄩𑄤𑄁 𑄃𑄐𑄴𑄐𑄁 𑄥𑄢𑄩𑄢’’𑄚𑄴𑄖𑄨𑅁 𑄠𑄁 𑄖𑄖𑄴𑄗 𑄤𑄘𑄬𑄥𑄨 – ‘‘𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 𑄈𑄮 – ‘𑄇𑄧𑄠𑄮𑄖𑄨 𑄤𑄧 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧, 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧 𑄇𑄧𑄠𑄮𑄖𑄨 𑄤𑄧, 𑄇𑄧𑄠𑄁 𑄃𑄛𑄴𑄛𑄨𑄠𑄁 𑄇𑄢𑄨𑄖𑄴𑄤𑄧 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑄧𑄉𑄬 𑄖𑄎𑄴𑄎𑄧𑄖𑄬, 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨 𑄤𑄧 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧, 𑄎𑄩𑄤𑄮𑄖𑄨 𑄤𑄧 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨 𑄤𑄧, 𑄛𑄪𑄉𑄴𑄉𑄣𑄁 𑄃𑄛𑄴𑄛𑄨𑄠𑄁 𑄇𑄢𑄨𑄖𑄴𑄤𑄧 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑄧𑄉𑄬 𑄖𑄎𑄴𑄎𑄧𑄖𑄬, 𑄃𑄐𑄴𑄐𑄮 𑄇𑄧𑄠𑄮 𑄃𑄐𑄴𑄐𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮,’ 𑄚𑄮 𑄌 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘𑄃𑄐𑄴𑄐𑄁 𑄎𑄩𑄤𑄁 𑄃𑄐𑄴𑄐𑄁 𑄥𑄢𑄩𑄢’’’𑄚𑄴𑄖𑄨 𑄟𑄨𑄌𑄴𑄍𑄧𑅁

ဈွ် ဝေ ပဏ မတိတပိပေ – ''ဘာဲ့ဆဲ့ ဇာံမ ဘာဲ့ဆဲ့ သဂါဂ''ဏာတိ, ဈွ် ဝ မတ ဇေ မတိတပိပေ – ''ဂ်ယွတိ မ် သဂါဂဏာတိ မ်, သဂါဂဏာတိ မ် ဂ်ယွတိ မ်, ဂ်ယံ ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေ, ပုဂိဂလွ်တိ မ် ဇာံမွတိ မ်, ဇာံမွတိ မ် ပုဂိဂလွ်တိ မ်, ပုဂိဂလ် ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေ, ဘာဲ့ဆွ် ဂ်ယွ ဘာဲ့ဆွ် ပုဂိဂလွ်''တိ။ ယံ တတိထ မဘေသိ – ''မတိတပိပေ ဇွ် – 'ဂ်ယွတိ မ် သဂါဂဏာတိ မ်, သဂါဂဏာတိ မ် ဂ်ယွတိ မ်, ဂ်ယံ ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေ, ပုဂိဂလွ်တိ မ် ဇာံမွတိ မ်, ဇာံမွတိ မ် ပုဂိဂလွ်တိ မ်, ပုဂိဂလ် ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေ, ဘာဲ့ဆွ် ဂ်ယွ ဘာဲ့ဆွ် ပုဂိဂလွ်', ဈွ် ဝ မတိတပိပေ – 'ဘာဲ့ဆဲ့ ဇာံမ ဘာဲ့ဆဲ့ သဂါဂ'''ဏာတိ ဖိပ်ဆ်...ပေ...။

၁၈။ ဂ်ယွတိ မ် သဂါဂဏာတိ မ်, သဂါဂဏာတိ မ် ဂ်ယွတိ မ်, ဂ်ယံ ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေတိ? ဘ်ဖဏာတ်။ မုတိတ် ဒဂမတ် – ''ဘတိထိ ပုဂိဂလွ် ဘတိတဂိတ်ယ ပဏ်ပဏာ်ဈွ်''တိ? ဘ်ဖဏာတ်။ ဘာဲ့ဆွ် ဂ်ယွ ဘာဲ့ဆွ် ပုဂိဂလွ်တိ? ဏ ဂေမ် မတိတပိပေ။

ဘ်တ္တိဏာဂိ ပဏ်ဂဖိမ်။ ဂဆဲ့ဗိ ဂ်ယွတိ မ် သဂါဂဏာတိ မ်, သဂါဂဏာတိ မ် ဂ်ယွတိ မ်, ဂ်ယံ ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေ, မုတိတ် ဒဂမတ် – ''ဘတိထိ ပုဂိဂလွ် ဘတိတဂိတ်ယ ပဏ်ပဏာ်ဈွ်,'' တေဏ မတ ဇေ မတိတပိပေ – ''ဘာဲ့ဆွ် ဂ်ယွ ဘာဲ့ဆွ် ပုဂိဂလွ်''တိ။ ယံ တတိထ မဘေသိ – ''မတိတပိပေ ဇွ် – 'ဂ်ယွတိ မ် သဂါဂဏာတိ မ်, သဂါဂဏာတိ မ် ဂ်ယွတိ မ်, ဂ်ယံ ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေ, မုတိတ် ဒဂမတ် – ဘတိထိ ပုဂိဂလွ် ဘတိတဂိတ်ယ ပဏ်ပဏာ်ဈွ်,' ဈွ် ဝ မတိတပိပေ – 'ဘာဲ့ဆွ် ဂ်ယွ ဘာဲ့ဆွ် ပုဂိဂလွ်'''တိ ဖိပ်ဆ်။

ဈွ် ဝေ ပဏ မတိတပိပေ – ''ဘာဲ့ဆွ် ဂ်ယွ ဘာဲ့ဆွ် ပုဂိဂလွ်''တိ, ဈွ် ဝ မတ ဇေ မတိတပိပေ – ''ဂ်ယွတိ မ် သဂါဂဏာတိ မ်, သဂါဂဏာတိ မ် ဂ်ယွတိ မ်, ဂ်ယံ ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေ, မုတိတ် ဒဂမတ် – 'ဘတိထိ ပုဂိဂလွ် ဘတိတဂိတ်ယ ပဏ်ပဏာ်ဈွ်'''တိ။ ယံ တတိထ မဘေသိ – ''မတိတပိပေ ဇွ် – 'ဂ်ယွတိ မ် သဂါဂဏာတိ မ်, သဂါဂဏာတိ မ် ဂ်ယွတိ မ်, ဂ်ယံ ဘပိပိယံ ဂဂါတွ် ဘေသေသေ ဘေဂဏ်ဇေ သဖေ သဖာ်ဂေ တတ္တိတေ, မုတိတ် ဒဂမတ် – ဘတိထိ ပုဂိဂလွ် ဘတိတဂိတ်ယ ပဏ်ပဏာ်ဈွ်,' ဈွ် ဝ မတိတပိပေ – 'ဘာဲ့ဆွ် ဂ်ယွ ဘာဲ့ဆွ် ပုဂိဂလွ်'''တိ ဖိပ်ဆ်။ (သံဂိတိတ်)

၈. ဂတိအနုယောဂော

၈၉. ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? အာမန္တာ။ သော ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၉၀. ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? အာမန္တာ။ အညော ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၉၁. ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? အာမန္တာ။ သော စ အညော စ သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၉၂. ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? အာမန္တာ။ နေဝ သော သန္ဓာဝတိ, န အညော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၉၃. ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? အာမန္တာ။ သော ပုဂ္ဂလော သန္ဓာဝတိ, အညော ပုဂ္ဂလော သန္ဓာဝတိ, သော စ အညော စ သန္ဓာဝတိ, နေဝ သော သန္ဓာဝတိ န အညော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၉၄. န ဝတ္တဗ္ဗံ – ''ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောက''န္တိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ –

> ''သ သတ္တက္ခတ္တုပရမံ, သန္ဓာဝိတွာန ပုဂ္ဂလော;
> ဒုက္ခဿန္တကရော ဟောတိ, သဗ္ဗသံယောဇနက္ခယာ''တိ [သံ။ နိ။ ၂။၁၃၃; ဣတိဝု။ ၂၄ ဣတိဝုတ္တကေပိ]။

အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ။

𑄽𑄻𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄨 𑄃𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇’’𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄃𑄚𑄟𑄖𑄉𑄴𑄉𑄮𑄡𑄁 [𑄃𑄚𑄟𑄖𑄉𑄴𑄉𑄨𑄡𑄁 (𑄇𑅁)], 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄁𑄥𑅅𑄢𑄮𑅁 𑄛𑄪𑄝𑄴𑄝𑅅 𑄇𑄮𑄑𑄨 𑄚 𑄛𑄐𑄴𑄐𑅅𑄡𑄖𑄨, 𑄃𑄤𑄨𑄎𑄴𑄎𑅅𑄚𑄩𑄤𑄢𑄕𑅅𑄚𑄁 𑄥𑄖𑄴𑄖𑅅𑄚𑄁 𑄖𑄕𑄴𑄦𑅅𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄁 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄁 𑄥𑄁𑄥𑄢𑄖’’𑄚𑄴𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄸𑅁𑄷𑄸𑄺]! 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄨 𑄃𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇𑄚𑄴𑄖𑄨𑅁

𑄽𑄼𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄨 𑄃𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄴𑄤𑄬𑄤 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄨 𑄃𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄽𑅁 𑄥𑄴𑄤𑄬𑄤 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄨 𑄃𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄦𑄪𑄖𑄴𑄤𑅅 𑄘𑄬𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄴𑄤𑄬𑄤 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄥𑄮 𑄘𑄬𑄤𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄾𑅁 𑄥𑄴𑄤𑄬𑄤 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄥𑄮 𑄘𑄬𑄤𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄦𑄪𑄖𑄴𑄤𑅅 𑄘𑄬𑄤𑄮 𑄦𑄮𑄖𑄨, 𑄘𑄬𑄤𑄮 𑄦𑄪𑄖𑄴𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄦𑄮𑄖𑄨, 𑄟𑄚𑄪𑄥𑄴𑄥𑄞𑄫𑄖𑄮 𑄃𑄐𑄴𑄐𑄮, 𑄘𑄬𑄤𑄮 𑄃𑄐𑄴𑄐𑄮, 𑄟𑄚𑄪𑄥𑄴𑄥𑄞𑄫𑄖𑄮 𑄥𑄴𑄤𑄬𑄤𑅅𑄡𑄁 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄩𑄖𑄨 𑄟𑄨𑄌𑄴𑄍𑅅 ...𑄛𑄬...𑅁

𑄡𑄘𑄨 𑄦𑄨 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄨 𑄥𑄴𑄤𑄬𑄤 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄄𑄖𑄮 𑄌𑄪𑄖𑄮 𑄛𑄢𑄁 𑄣𑄮𑄇𑄁 𑄃𑄚𑄐𑄴𑄐𑄮, 𑄆𑄤𑄁 𑄟𑄢𑄕𑄁 𑄚 𑄦𑄬𑄦𑄨𑄖𑄨, 𑄛𑅅𑄕𑅅𑄖𑄨𑄛𑅅𑄖𑄮𑄛𑄨 𑄚𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨𑅁 𑄇𑄟𑄴𑄟𑄁 𑄃𑄖𑄴𑄗𑄨, 𑄇𑄟𑄴𑄟𑄤𑄨𑄛𑅅𑄇𑄮 𑄃𑄖𑄴𑄗𑄨, 𑄇𑄖𑅅𑄚𑄁 𑄇𑄟𑄴𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄮 𑄃𑄖𑄴𑄗𑄨, 𑄇𑄪𑄥𑄣𑅅𑄇𑄪𑄥𑄣𑄬 𑄤𑄨𑄛𑄌𑄴𑄌𑄟𑅅𑄚𑄬 𑄥𑄴𑄤𑄬𑄤𑅅𑄡𑄁 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄩𑄖𑄨 𑄟𑄨𑄌𑄴𑄍𑅅𑅁

𑄽𑄿𑅁 𑄥𑄴𑄤𑄬𑄤 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄨 𑄃𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄴𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄦𑄪𑄖𑄴𑄤𑅅 𑄡𑄇𑄴𑄈𑄮 𑄦𑄮𑄖𑄨, 𑄛𑄬𑄖𑄮 𑄦𑄮𑄖𑄨, 𑄚𑄬𑄢𑄡𑄨𑄇𑄮 𑄦𑄮𑄖𑄨, 𑄖𑄨𑄢𑄌𑄴𑄍𑅅𑄚𑄉𑄖𑄮 𑄦𑄮𑄖𑄨, 𑄃𑄮𑄑𑄴𑄒𑄮 𑄦𑄮𑄖𑄨, 𑄉𑄮𑄕𑄮 𑄦𑄮𑄖𑄨, 𑄉𑄘𑄴𑄢𑄞𑄮 𑄦𑄮𑄖𑄨, 𑄥𑄫𑄇𑄢𑄮 𑄦𑄮𑄖𑄨, 𑄟𑄦𑄨𑄁𑄥𑄮 [𑄟𑄦𑄨𑄥𑄮 (𑄥𑄩𑅁 𑄥𑄴𑄡𑅅𑅁 𑄇𑅁 𑄛𑄩𑅁)] 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄴𑄤𑄬𑄤 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄥𑄮 𑄟𑄦𑄨𑄁𑄥𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄶𑅁 𑄥𑄴𑄤𑄬𑄤 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄥𑄮 𑄟𑄦𑄨𑄁𑄥𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄦𑄪𑄖𑄴𑄤𑅅 𑄟𑄦𑄨𑄁𑄥𑄮 𑄦𑄮𑄖𑄨, 𑄟𑄦𑄨𑄁𑄥𑄮 𑄦𑄪𑄖𑄴𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄮 𑄦𑄮𑄖𑄨, 𑄟𑄚𑄪𑄥𑄴𑄥𑄞𑄫𑄖𑄮 𑄃𑄐𑄴𑄐𑄮, 𑄟𑄦𑄨𑄁𑄥𑄮 𑄃𑄐𑄴𑄐𑄮, 𑄟𑄚𑄪𑄥𑄴𑄥𑄞𑄫𑄖𑄮 𑄥𑄴𑄤𑄬𑄤𑅅𑄡𑄁 𑄥𑄚𑄴𑄙𑅅𑄤𑄖𑄩𑄖𑄨 𑄟𑄨𑄌𑄴𑄍𑅅 ...𑄛𑄬...𑅁

𑄥𑄌𑄬 𑄦𑄨 𑄥𑄁𑄥𑄢𑄖𑄨 𑄥𑄳𑄤𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄄𑄖𑄮 𑄌𑄪𑄖𑄮 𑄛𑄢𑄁 𑄣𑄮𑄇𑄁 𑄃𑄚𑄐𑄳𑄐𑄮, 𑄆𑄤𑄁 𑄟𑄢𑄕𑄁 𑄚 𑄦𑄬𑄦𑄨𑄖𑄨, 𑄛𑅅𑄕𑅅𑄖𑄨𑄛𑅅𑄖𑄮𑄛𑄨 𑄚𑄪𑄛𑄣𑄝𑄳𑄞𑄖𑄨𑅁 𑄇𑄟𑄳𑄟𑄁 𑄃𑄖𑄳𑄗𑄨, 𑄇𑄟𑄳𑄟𑄤𑄨𑄛𑅅𑄇𑄮 𑄃𑄖𑄳𑄗𑄨, 𑄇𑄖𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄮 𑄃𑄖𑄳𑄗𑄨, 𑄇𑄪𑄥𑄣𑅅𑄇𑄪𑄥𑄣𑄬 𑄤𑄨𑄛𑄌𑄳𑄌𑄟𑅅𑄚𑄬 𑄥𑄳𑄤𑄬𑄤 𑄥𑄁𑄥𑄢𑄖𑄩𑄖𑄨 𑄟𑄨𑄌𑄳𑄍𑅅𑅁

𑄾𑄷𑅁 𑄥𑄳𑄤𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄁𑄥𑄢𑄖𑄨 𑄃𑄥𑄳𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄳𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄥𑄮 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄸𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄤𑄬𑄥𑄳𑄥𑄮 𑄦𑄮𑄖𑄨, 𑄥𑄪𑄘𑄳𑄘𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄥𑄮 𑄥𑄪𑄘𑄳𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄹𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄤𑄬𑄥𑄳𑄥𑄮 𑄦𑄮𑄖𑄨, 𑄥𑄪𑄘𑄳𑄘𑄮 𑄦𑄮𑄖𑄨, 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮 𑄥𑄮 𑄈𑄖𑄳𑄖𑄨𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄺𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄤𑄬𑄥𑄳𑄥𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑄪𑄘𑄳𑄘𑄮 𑄦𑄮𑄖𑄨, 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄦𑄮𑄖𑄨, 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄤𑄬𑄥𑄳𑄥𑄮 𑄥𑄮 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄻𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄥𑄪𑄘𑄳𑄘𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄦𑄮𑄖𑄨, 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮 𑄦𑄮𑄖𑄨, 𑄤𑄬𑄥𑄳𑄥𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄥𑄪𑄘𑄳𑄘𑄮 𑄥𑄮 𑄤𑄬𑄥𑄳𑄥𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄼𑅁 𑄥𑄳𑄤𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄁𑄥𑄢𑄖𑄨 𑄃𑄥𑄳𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄳𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄖𑄳𑄗𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 𑄦𑄖𑄳𑄗𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮𑄤 𑄦𑄮𑄖𑄨, 𑄛𑅅𑄘𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 𑄛𑅅𑄘𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮𑄤 𑄦𑄮𑄖𑄨, 𑄦𑄖𑄳𑄗𑄛𑅅𑄘𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 𑄦𑄖𑄳𑄗𑄛𑅅𑄘𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮𑄤 𑄦𑄮𑄖𑄨, 𑄇𑄕𑄳𑄕𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 ... 𑄚𑅅𑄥𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 ... 𑄇𑄕𑄳𑄕𑄚𑅅𑄥𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 ... 𑄃𑄋𑄳𑄉𑄪𑄣𑄨𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 ... 𑄃𑅄𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 ... 𑄇𑄕𑄳𑄓𑄢𑄌𑄳𑄍𑄨𑄚𑄳𑄚𑄮 ... 𑄇𑄪𑄕𑄨𑄦𑄖𑄳𑄗𑄇𑄮 ... 𑄜𑄕𑄦𑄖𑄳𑄗𑄇𑄮 ... 𑄇𑄪𑄑𑄳𑄒𑄨𑄡𑄮 ... 𑄉𑄕𑄳𑄓𑄨𑄡𑄮 ... 𑄇𑄨𑄣𑅅𑄥𑄨𑄡𑄮 ... 𑄥𑄮𑄥𑄨𑄡𑄮 ... 𑄃𑄛𑄟𑅅𑄢𑄨𑄡𑄮 ... 𑄃𑄮𑄑𑄳𑄒𑄮 ... 𑄉𑄮𑄕𑄮 ... 𑄉𑄘𑄳𑄢𑄞𑄮 ... 𑄥𑄫𑄇𑄢𑄮 ... 𑄟𑄦𑄨𑄁𑄥𑄮 𑄟𑄦𑄨𑄁𑄥𑄮𑄤 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄽𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄥𑄳𑄤𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄁𑄥𑄢𑄖𑄨 𑄃𑄥𑄳𑄟𑅅 𑄣𑄮𑄇𑅅 𑄛𑄢𑄁 𑄣𑄮𑄇𑄁, 𑄛𑄢𑄥𑄳𑄟𑅅 𑄣𑄮𑄇𑅅 𑄄𑄟𑄁 𑄣𑄮𑄇''𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮

ဖဆုသ်သလွက် ဒုတ္တ ဝေမလွက် ဘုပပဏ္ဏွ တတ်ထပိ သွတ်ပဏ္ဏွမ ဂွတီတိ?
ဘာဖဏ်တ်။

ဟဆဲဝိ သွတ်ပဏ္ဏွ ပုဂ်ဂလွ ဖဆုသ်သလွက် ဒုတ္တ ဝေမလွက် ဘုပပဏ္ဏွ တတ်ထပိ သွတ်ပဏ္ဏွမ ဂွတိ, တေဏ မတ ဏေ မတ်တဗ်ပေ – ‘‘သွေမ ပုဂ်ဂလွ သဏ်ဒ်မတိ ဘသ်ဖ် လွက် ပဏ် လွက်, ပဏသ်ဖ် လွက် ဘိဖ် လွက’’ဏ်တိ။

၈၈။ သွတ်ပဏ္ဏွ ပုဂ်ဂလွ ဖဆုသ်သလွက် ဒုတ္တ ဝေမလွက် ဘုပပဏ္ဏွ တတ်ထပိ သွတ်ပဏ္ဏွမ ဂွတီတိ ကတ္တွ တေဏ ဉ က်ဏဖေဏ သွေမ ပုဂ်ဂလွ သဏ်ဒ်မတိ ဘသ်ဖ် လွက် ပဏ် လွက်, ပဏသ်ဖ် လွက် ဘိဖ် လွကဏ်တိ? ဘာဖဏ်တ်။ သွတ်ပဏ္ဏွ ပုဂ်ဂလွ ဖဆုသ်သလွက် ဒုတ္တ ဝေမလွက် ဘုပပဏ္ဏွ တတ်ထပိ ဖဆုသ်သွ ဂွတီတိ ကတ္တွ? ဏ ဟေမံ မတ်တဗ်ပေ ...ပေ ...။

၈၉။ သွေမ ပုဂ်ဂလွ သဏ်ဒ်မတိ ဘသ်ဖ် လွက် ပဏ် လွက်, ပဏသ်ဖ် လွက် ဘိဖ် လွကဏ်တိ? ဘာဖဏ်တ်။ ဘဏဆဲဇွ ဘဇိဂတ္တ သဏ်ဒ်မတီတိ? ဏ ဟေမံ မတ်တဗ်ပေ ...ပေ ...။

၉၀။ ဘဏဆဲဇွ ဘဇိဂတ္တ သဏ်ဒ်မတီတိ? ဘာဖဏ်တ်။ ဟတ်ထဝ်ဆိဏ္ဏွ ဟတ်ထဝ်ဆိဏ္ဏွမ ဂွတိ, ပ်ာဝ်ဆိဏ္ဏွ ပ်ာဝ်ဆိဏ္ဏွမ ဂွတိ, ဟတ်ထပ်ာဝ်ဆိဏ္ဏွ ဟတ်ထပ်ာဝ်ဆိဏ္ဏွမ ဂွတိ, ကဏ်ဏဝ်ဆိဏ္ဏွ ... ဏ်သဝ်ဆိဏ္ဏွ ... ကဏ်ဏဏ်သဝ်ဆိဏ္ဏွ ... ဘဧဂုလိဝ်ဆိဏ္ဏွ ... ဘဏဝ်ဆိဏ္ဏွ ... ကဏ်ဥဏဝ်ဆိဏ္ဏွ ... ကဏ်ဂတ်ထက္ခ ... ဖဏ်ဂတ်ထက္ခ ... ကဏ္ဍဏ္ဍိယွ ... ဂဏ်ဥိယွ ... ကိသ်သိယွ ... သွသိယွ ... ဘပဖ်ဏိယွ ... ဘွဏ္ဍဏွ ... ဂွဏ္ဏွ ... ဂဘဘ ... သူကတ္တ ... ဖဂ်ိသွ ဖဂ်ိသွမ ဂွတီတိ? ဏ ဟေမံ မတ်တဗ်ပေ ...ပေ ...။

၉၁။ သွေမ ပုဂ်ဂလွ သဏ်ဒ်မတိ ဘသ်ဖ် လွက် ပဏ် လွက်, ပဏသ်ဖ် လွက် ဘိဖ် လွကဏ်တိ? ဘာဖဏ်တ်။ သတ္တူပွ သဏ်ဒ်မတီတိ? ဏ ဟေမံ မတ်တဗ်ပေ ...ပေ ... သတ္တူပွ သဏ်ဒ်မတီတိ? ဘာဖဏ်တ်။ တံ ဇီမံ တံ သဏီဏဏ်တိ? ဏ ဟေမံ မတ်တဗ်ပေ ...ပေ ...။

သမေဘဏ္ဏွ ...ပေ ... သသဆဲဇွ ...ပေ ... သသဧဂဏ္ဍ ...ပေ ... သဇိဆဲဆဲဏ္ဍ သဏ်ဒ်မတီတိ? ဏ ဟေမံ မတ်တဗ်ပေ ...ပေ ... သဇိဆဲဆဲဏ္ဍ သဏ်ဒ်မတီတိ? ဘာဖဏ်တ်။ တံ ဇီမံ တံ သဏီဏဏ်တိ? ဏ ဟေမံ မတ်တဗ်ပေ ...ပေ ...။

၈၃။ သွေဝ ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? အာမန္တာ။ အရူပေါ သန္ဓာဝတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... အရူပေါ သန္ဓာဝတီတိ? အာမန္တာ။ အညံ ဇီဝံ အညံ သရီရန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

အဝေဒနော ...ပေ... အသညော ...ပေ... အသင်္ခါရော ...ပေ... အဝိညာဏော သန္ဓာဝတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... အဝိညာဏော သန္ဓာဝတီတိ? အာမန္တာ။ အညံ ဇီဝံ အညံ သရီရန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၈၄။ သွေဝ ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? အာမန္တာ။ ရူပံ သန္ဓာဝတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ရူပံ သန္ဓာဝတီတိ? အာမန္တာ။ တံ ဇီဝံ တံ သရီရန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ဝေဒနာ ...ပေ... သညာ ...ပေ... သင်္ခါရာ ...ပေ... ဝိညာဏံ သန္ဓာဝတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ဝိညာဏံ သန္ဓာဝတီတိ? အာမန္တာ။ တံ ဇီဝံ တံ သရီရန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၈၅။ သွေဝ ပုဂ္ဂလော သန္ဓာဝတိ အသ္မာ လောကာ ပရံ လောကံ, ပရသ္မာ လောကာ ဣမံ လောကန္တိ? အာမန္တာ။ ရူပံ န သန္ဓာဝတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ရူပံ န သန္ဓာဝတီတိ? အာမန္တာ။ အညံ ဇီဝံ အညံ သရီရန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ဝေဒနာ ...ပေ... သညာ ...ပေ... သင်္ခါရာ ...ပေ... ဝိညာဏံ န သန္ဓာဝတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ဝိညာဏံ န သန္ဓာဝတီတိ? အာမန္တာ။ အညံ ဇီဝံ အညံ သရီရန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။ (သံသန္ဒနံ)။

ခန္ဓေသု ဘိဇ္ဇမာနေသု, သော စေ ဘိဇ္ဇတိ ပုဂ္ဂလော;
ဥစ္ဆေဒါ ဘဝတိ ဒိဋ္ဌိ, ယာ ဗုဒ္ဓေန ဝိဝဇ္ဇိတာ။

ခန္ဓေသု ဘိဇ္ဇမာနေသု, နော စေ ဘိဇ္ဇတိ ပုဂ္ဂလော;
ပုဂ္ဂလော သဿတော ဟောတိ, နိဗ္ဗာနေန သမသမောတိ။

ဂတာနုယောဂေါ။

𑄷𑄸। 𑄅𑄛𑄂𑄘𑄂𑄛𑄐𑄳𑄐𑄖𑄳𑄖𑄂𑄚𑄪𑄡𑄮𑄉𑄮

𑄷𑄻𑄻। 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄢𑄫𑄛𑄁 𑄃𑄚𑄨𑄌𑄳𑄌𑄁 𑄥𑄋𑄳𑄈𑄖𑄁 𑄛𑄑𑄨𑄌𑄳𑄌𑄥𑄟𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄈𑄡𑄙𑄟𑄳𑄟𑄁 𑄤𑄡𑄙𑄟𑄳𑄟𑄁 𑄤𑄨𑄢𑄂𑄉𑄙𑄟𑄳𑄟𑄁 𑄚𑄨𑄢𑄮𑄙𑄙𑄟𑄳𑄟𑄁 𑄤𑄨𑄛𑄢𑄨𑄕𑄂𑄟𑄙𑄟𑄳𑄟𑄚𑄳𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂? 𑄛𑄪𑄉𑄳𑄉𑄣𑄮𑄛𑄨 𑄃𑄚𑄨𑄌𑄳𑄌𑄮 𑄥𑄋𑄳𑄈𑄖𑄮 𑄛𑄑𑄨𑄌𑄳𑄌𑄥𑄟𑄪𑄛𑄳𑄛𑄚𑄳𑄚𑄮 𑄈𑄡𑄙𑄟𑄳𑄟𑄮 𑄤𑄡𑄙𑄟𑄳𑄟𑄮 𑄤𑄨𑄢𑄂𑄉𑄙𑄟𑄳𑄟𑄮 𑄚𑄨𑄢𑄮𑄙𑄙𑄟𑄳𑄟𑄮 𑄤𑄨𑄛𑄢𑄨𑄕𑄂𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄷𑄻𑄼। 𑄤𑄬𑄘𑄚𑄁 𑄅𑄛𑄂𑄘𑄂𑄡 … 𑄥𑄐𑄳𑄐𑄁 𑄅𑄛𑄂𑄘𑄂𑄡 … 𑄥𑄋𑄳𑄈𑄂𑄢𑄬 𑄅𑄛𑄂𑄘𑄂𑄡 … 𑄤𑄨𑄐𑄳𑄐𑄂𑄕𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄤𑄨𑄐𑄳𑄐𑄂𑄕𑄁 𑄃𑄚𑄨𑄌𑄳𑄌𑄁 𑄥𑄋𑄳𑄈𑄖𑄁 𑄛𑄑𑄨𑄌𑄳𑄌𑄥𑄟𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄈𑄡𑄙𑄟𑄳𑄟𑄁 𑄤𑄡𑄙𑄟𑄳𑄟𑄁 𑄤𑄨𑄢𑄂𑄉𑄙𑄟𑄳𑄟𑄁 𑄚𑄨𑄢𑄮𑄙𑄙𑄟𑄳𑄟𑄁 𑄤𑄨𑄛𑄢𑄨𑄕𑄂𑄟𑄙𑄟𑄳𑄟𑄚𑄳𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄛𑄪𑄉𑄳𑄉𑄣𑄮𑄛𑄨 𑄃𑄚𑄨𑄌𑄳𑄌𑄮 𑄥𑄋𑄳𑄈𑄖𑄮 𑄛𑄑𑄨𑄌𑄳𑄌𑄥𑄟𑄪𑄛𑄳𑄛𑄚𑄳𑄚𑄮 𑄈𑄡𑄙𑄟𑄳𑄟𑄮 𑄤𑄡𑄙𑄟𑄳𑄟𑄮 𑄤𑄨𑄢𑄂𑄉𑄙𑄟𑄳𑄟𑄮 𑄚𑄨𑄢𑄮𑄙𑄙𑄟𑄳𑄟𑄮 𑄤𑄨𑄛𑄢𑄨𑄕𑄂𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄷𑄻𑄽। 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄚𑄩𑄣𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄚𑄩𑄣𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄛𑄩𑄖𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 … 𑄣𑄮𑄦𑄨𑄖𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 … 𑄃𑄮𑄘𑄂𑄖𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 … 𑄥𑄚𑄨𑄘𑄥𑄳𑄥𑄚𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 … 𑄃𑄚𑄨𑄘𑄥𑄳𑄥𑄚𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 … 𑄥𑄛𑄳𑄛𑄑𑄨𑄊𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 … 𑄃𑄛𑄳𑄛𑄑𑄨𑄊𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄃𑄛𑄳𑄛𑄑𑄨𑄊𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄷𑄻𑄾। 𑄤𑄬𑄘𑄚𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄇𑄪𑄥𑄣𑄁 𑄤𑄬𑄘𑄚𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄇𑄪𑄥𑄣𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄇𑄪𑄥𑄣𑄁 𑄤𑄬𑄘𑄚𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄇𑄪𑄥𑄣𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄇𑄪𑄥𑄣𑄂 𑄤𑄬𑄘𑄚𑄂 𑄥𑄜𑄣𑄂 𑄥𑄤𑄨𑄛𑄂𑄇𑄂 𑄄𑄑𑄳𑄒𑄜𑄣𑄂 𑄇𑄚𑄳𑄖𑄜𑄣𑄂 𑄟𑄚𑄪𑄐𑄳𑄐𑄜𑄣𑄂 𑄃𑄥𑄬𑄌𑄚𑄇𑄜𑄣𑄂 𑄥𑄪𑄈𑄪𑄘𑄳𑄢𑄡𑄂 𑄥𑄪𑄈𑄤𑄨𑄛𑄂𑄇𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄇𑄪𑄥𑄣𑄮𑄛𑄨 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄜𑄣𑄮 𑄥𑄤𑄨𑄛𑄂𑄇𑄮 𑄄𑄑𑄳𑄒𑄜𑄣𑄮 𑄇𑄚𑄳𑄖𑄜𑄣𑄮 𑄟𑄚𑄪𑄐𑄳𑄐𑄜𑄣𑄮 𑄃𑄥𑄬𑄌𑄚𑄇𑄜𑄣𑄮 𑄥𑄪𑄈𑄪𑄘𑄳𑄢𑄡𑄮 𑄥𑄪𑄈𑄤𑄨𑄛𑄂𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄷𑄻𑄿। 𑄤𑄬𑄘𑄚𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄃𑄇𑄪𑄥𑄣𑄁 𑄤𑄬𑄘𑄚𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄃𑄇𑄪𑄥𑄣𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄃𑄇𑄪𑄥𑄣𑄁 𑄤𑄬𑄘𑄚𑄁 𑄅𑄛𑄂𑄘𑄂𑄡 𑄃𑄇𑄪𑄥𑄣𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂। 𑄃𑄇𑄪𑄥𑄣𑄂 𑄤𑄬𑄘𑄚𑄂 𑄥𑄜𑄣𑄂 𑄥𑄤𑄨𑄛𑄂𑄇𑄂 𑄃𑄚𑄨𑄑𑄳𑄒𑄜𑄣𑄂

ဘာဓဏ်တဖလ် ဘာဖြာဆုဗ်ဗဖလ် ေသဗဏာဖလ် ၃ဂ်ဂဌာယ် ၃ဂ်ဂဓမိပ်ဂ်တိ? ဘ်ဖြာဏ်တ်၊ ဘာဂုသလ္လပိ ပုဂ်ဂလ္လ သဖလ္လ သမိပ်ဂ္လ ဘာဏိဇ္ဇေဖလ္လ ဘာဓဏ်တဖလ္လ ဘာဖြာဆုဗ်ဗဖလ္လ ေသဗဏာဖလ္လ ၃ဂ်ဂဌာယ္လ ၃ဂ်ဂဓမိပ်ဂ္လတိ? ဏ ဂေမ် မတ်တပိဖေ ...ပေ ...၊

၇၀၀၊ မောဏ် ဘုပ်ဘ်ယ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဘ်ဖြာဏ်တ်၊ ဘပ္ပဂတ် မောဏ် ဘုပ်ဘ်ယ ဘပ္ပဂတသ်သ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဏ ဂေမ် မတ်တပိဖေ ...ပေ ... ဘပ္ပဂတ် မောဏ် ဘုပ်ဘ်ယ ဘပ္ပဂတသ်သ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဘ်ဖြာဏ်တ်၊ ဘပ္ပဂတ် မောဏ် ဘာဏိပ်ပ် သဇ်ဓတ် ပဇ္ဇိပ်ပသဖုပ်ပဏ်ဏ် ဓယဂဖ်ဖ် မယဂဖ်ဖ် မိတ်ဂဂဖ်ဖ် ဏိတ္တဂဂဖ်ဖ် မိပဏိဏ်ဖဂဖ်ဖ်တိ? ဘ်ဖြာဏ်တ်၊ ဘပ္ပဂတ္တပိ ပုဂ်ဂလ္လ ဘာဏိပ်ပ္လ သဇ်ဓတ္လ ပဇ္ဇိပ်ပသဖုပ်ပဏ်ဏ္လ ဓယဂဖ္လ မယဂဖ္လ မိတ်ဂဂဖ္လ ဏိတ္တဂဂဖ္လ မိပဏိဏ်ဖဂဖ္လတိ? ဏ ဂေမ် မတ်တပိဖေ ...ပေ ...၊

၇၀၁၊ သဗ်ဗ် ဘုပ်ဘ်ယ ... သဇ်ဂ်ဂေ ဘုပ်ဘ်ယ ... မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဘ်ဖြာဏ်တ်၊ ဂုသလ် မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ဂုသလသ်သ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဏ ဂေမ် မတ်တပိဖေ ...ပေ ... ဂုသလ် မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ဂုသလသ်သ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဘ်ဖြာဏ်တ်၊ ဂုသလ် မိဗ်ဗ်ဏ် သဖလ် သမိပ်ဂ် ဘိဇ္ဇေဖလ် ဂဏ်တဖလ် ဖြာဆုဗ်ဗဖလ် ဘာေသဗဏာဖလ် သုဂ္ဂဌာယ် သုဓမိပ်ဂဏ်တိ? ဘ်ဖြာဏ်တ်၊ ဂုသလ္လပိ ပုဂ်ဂလ္လ သဖလ္လ သမိပ်ဂ္လ ဘိဇ္ဇေဖလ္လ ဂဏ်တဖလ္လ ဖြာဆုဗ်ဗဖလ္လ ဘာေသဗဏာဖလ္လ သုဂ္ဂဌာယ္လ သုဓမိပ်ဂ္လတိ? ဏ ဂေမ် မတ်တပိဖေ ...ပေ ...၊

၇၀၂၊ မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဘ်ဖြာဏ်တ်၊ ဘာဂုသလ် မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ဘာဂုသလသ်သ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဏ ဂေမ် မတ်တပိဖေ ...ပေ ... ဘာဂုသလ် မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ဘာဂုသလသ်သ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဘ်ဖြာဏ်တ်၊ ဘာဂုသလ် မိဗ်ဗ်ဏ် သဖလ် သမိပ်ဂ် ဘာဏိဇ္ဇေဖလ် ဘာဓဏ်တဖလ် ဘာဖြာဆုဗ်ဗဖလ် ေသဗဏာဖလ် ၃ဂ်ဂဌာယ် ၃ဂ်ဂဓမိပ်ဂဏ်တိ? ဘ်ဖြာဏ်တ်၊ ဘာဂုသလ္လပိ ပုဂ်ဂလ္လ သဖလ္လ သမိပ်ဂ္လ ဘာဏိဇ္ဇေဖလ္လ ဘာဓဏ်တဖလ္လ ဘာဖြာဆုဗ်ဗဖလ္လ ေသဗဏာဖလ္လ ၃ဂ်ဂဌာယ္လ ၃ဂ်ဂဓမိပ်ဂ္လတိ? ဏ ဂေမ် မတ်တပိဖေ ...ပေ ...၊

၇၀၃၊ မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဘ်ဖြာဏ်တ်၊ ဘပ္ပဂတ် မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ဘပ္ပဂတသ်သ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဏ ဂေမ် မတ်တပိဖေ ...ပေ ... ဘပ္ပဂတ် မိဗ်ဗ်ဏ် ဘုပ်ဘ်ယ ဘပ္ပဂတသ်သ ပုဂ်ဂလသ်သ ပဗ်ဗတ်တိတိ? ဘ်ဖြာဏ်တ်၊ ဘပ္ပဂတ် မိဗ်ဗ်ဏ် ဘာဏိပ်ပ် သဇ်ဓတ်

ပဏ္ဍိဗ္ဗာသဖုပ်ပဏ္ဏ ဇယဂဖဲ ဗယဂဖဲ မိဏ္ဏဂဂဖဲ ဏ္ဏိတွ်ဂဂဖဲ
မိပဏိဖ်ဖဂဖဲဖဏ္ဏတိ? ဘ်ဖဏ္ဏတ်၊ ဘဏ္ဍဂတ္တပိ ပုဂ်ဂလွ် ဘဏ္ဏိဗ္ဗ် သဧဂတ္တ
ပဏ္ဍိဗ္ဗာသဖုပ်ပဏ္ဏွ် ဇယဂဖွ် ဗယဂဖွ် မိဏ္ဏဂဂဖွ် ဏ္ဏိတွ်ဂဂဖွ်
မိပဏိဖ်ဖဂဖွ်တိ? ဏ ဂေမ် ဗတ်တပ်ပေ ...ပေ ...၊

၇၀၉၊ ဃက်ဂုံ ဘုပ်ဘိုယ ''ဃက်ဂုဖ် ပုဂ်ဂလွ်''တိ ဗတ်တပ်ပွ်တိ? ဘ်ဖဏ္ဏတ်၊
ဃက်ဂုဖ်ဂိ ဏ္ဏိတုဘ်ဂေ ''ဃက်ဂုဖ် ပုဂ်ဂလွ် ဏ္ဏိတုဘ်ဂွ်''တိ ဗတ်တပ်ပွ်တိ? ဏ ဂေမ်
ဗတ်တပ်ပေ ...ပေ ... သွ်တ် ဘုပ်ဘိုယ ... ဃ်ဏ္ဏ ဘုပ်ဘိုယ ... ဇိဗဂ် ဘုပ်ဘိုယ ... ဂ်ယ်
ဘုပ်ဘိုယ ... ဖဏ္ဏ ဘုပ်ဘိုယ ''ဖဏ္ဏမ် ပုဂ်ဂလွ်''တိ ဗတ်တပ်ပွ်တိ? ဘ်ဖဏ္ဏတ်၊
ဖဏ္ဏဖ်ဂိ ဏ္ဏိတုဘ်ဂေ ''ဖဏ္ဏမ် ပုဂ်ဂလွ် ဏ္ဏိတုဘ်ဂွ်''တိ ဗတ်တပ်ပွ်တိ? ဏ ဂေမ်
ဗတ်တပ်ပေ၊

၇၀၁၊ ဖိဗ်ဗ်ဘ်ဘိဏ္ဍဏ္ဍိ ဘုပ်ဘိုယ ''ဖိဗ်ဗ်ဘ်ဘိဏ္ဍဏ္ဍိယွ် ပုဂ်ဂလွ်''တိ ဗတ်တပ်ပွ်တိ?
ဘ်ဖဏ္ဏတ်၊ ဖိဗ်ဗ်ဘ်ဘိဏ္ဍဏ္ဍိယ် ဏ္ဏိတုဘ်ဂိယ ''ဖိဗ်ဗ်ဘ်ဘိဏ္ဍဏ္ဍိယွ် ပုဂ်ဂလွ် ဏ္ဏိတုဘ်ဂွ်''တိ
ဗတ်တပ်ပွ်တိ? ဏ ဂေမ် ဗတ်တပ်ပေ၊ ဖိဗ်ဗ်ဘ်သဧဂပ်ပ် ဘုပ်ဘိုယ ... ဖိဗ်ဗ်ဘ်မ်ဗ်
ဘုပ်ဘိုယ ... ဖိဗ်ဗ်ဘ်ဂဖဖဏ္ဏတ် ဘုပ်ဘိုယ ... ဖိဗ်ဗ်ဘ်ဘ်ဇိမ် ဘုပ်ဘိုယ ... ဖိဗ်ဗ်ဘ်မ်ယ်ဖ်
ဘုပ်ဘိုယ ... ဖိဗ်ဗ်ဘ်သတိ ဘုပ်ဘိုယ ... ဖိဗ်ဗ်ဘ်သဖ်ဂိ ဘုပ်ဘိုယ ''ဖိဗ်ဗ်ဘ်သဖ်ဂိယွ်
ပုဂ်ဂလွ်''တိ ဗတ်တပ်ပွ်တိ? ဘ်ဖဏ္ဏတ်၊ ဖိဗ်ဗ်ဘ်သဖ်ဂိဖ်ဂိ ဏ္ဏိတုဘ်ဂေ
''ဖိဗ်ဗ်ဘ်သဖ်ဂိယွ် ပုဂ်ဂလွ် ဏ္ဏိတုဘ်ဂွ်''တိ ဗတ်တပ်ပွ်တိ? ဏ ဂေမ် ဗတ်တပ်ပေ၊

၇၀၁၊ သဖဲဖ်ဘိဏ္ဍဏ္ဍိ ဘုပ်ဘိုယ ''သဖဲဖ်ဘိဏ္ဍဏ္ဍိယွ် ပုဂ်ဂလွ်''တိ ဗတ်တပ်ပွ်တိ?
ဘ်ဖဏ္ဏတ်၊ သဖဲဖ်ဘိဏ္ဍဏ္ဍိယ် ဏ္ဏိတုဘ်ဂိယ ''သဖဲဖ်ဘိဏ္ဍဏ္ဍိယွ် ပုဂ်ဂလွ် ဏ္ဏိတုဘ်ဂွ်''တိ
ဗတ်တပ်ပွ်တိ? ဏ ဂေမ် ဗတ်တပ်ပေ ...ပေ ... သဖဲဖ်သဧဂပ်ပ် ဘုပ်ဘိုယ ...
သဖဲဖ်မ်ဗ် ဘုပ်ဘိုယ ... သဖဲဖ်ဂဖဖဏ္ဏတ် ဘုပ်ဘိုယ ... သဖဲဖ်ဘ်ဇိမ် ဘုပ်ဘိုယ ...
သဖဲဖ်မ်ယ်ဖ် ဘုပ်ဘိုယ ... သဖဲဖ်သတိ ဘုပ်ဘိုယ ... သဖဲဖ်သဖ်ဂိ ဘုပ်ဘိုယ
''သဖဲဖ်သဖ်ဂိယွ် ပုဂ်ဂလွ်''တိ ဗတ်တပ်ပွ်တိ? ဘ်ဖဏ္ဏတ်၊ သဖဲဖ်သဖ်ဂိဖ်ဂိ
ဏ္ဏိတုဘ်ဂေ ''သဖဲဖ်သဖ်ဂိယွ် ပုဂ်ဂလွ် ဏ္ဏိတုဘ်ဂွ်''တိ ဗတ်တပ်ပွ်တိ? ဏ ဂေမ်
ဗတ်တပ်ပေ ...ပေ ...၊

၇၀၇၊ တူပ် ဘုပ်ဘိုယ, ဗောဏ္ဏ ဘုပ်ဘိုယ ပုဂ်ဂလသ်သ ပဇ်ဇတ်တီတိ? ဘ်ဖဏ္ဏတ်၊
ဘွ်ဏ္ဏဏ္ဏ ဇဏ္ဏဂ်ဏ္ဏ ဘုပ်ဘိုယ ဘွ်ဏ္ဏဏ္ဏ ပုဂ်ဂလ်ဏ္ဏ ပဇ်ဇတ်တီတိ? ဏ ဂေမ်
ဗတ်တပ်ပေ ...ပေ ... တူပ် ဘုပ်ဘိုယ, ဗောဏ္ဏ ဘုပ်ဘိုယ, သဇ်ဇ် ဘုပ်ဘိုယ, သဧဂ်ဇော
ဘုပ်ဘိုယ, မိဇ်ဇ်ဖ် ဘုပ်ဘိုယ ပုဂ်ဂလသ်သ ပဇ်ဇတ်တီတိ? ဘ်ဖဏ္ဏတ်၊ ပဇ်ဗဏ္ဏဏ္ဏ

𑄈𑄚𑄳𑄙𑅅𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄐𑄳𑄌𑄚𑄳𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄽𑄶𑄾𑅁 𑄌𑄇𑄳𑄈𑅅𑄡𑄖𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡, 𑄥𑄮𑄖𑅅𑄡𑄖𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄃𑅅𑄡𑄖𑄚𑅅𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄌𑄇𑄳𑄈𑅅𑄡𑄖𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡, 𑄥𑄮𑄖𑅅𑄡𑄖𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 ...𑄛𑄬 ... 𑄙𑄟𑄳𑄟𑅅𑄡𑄖𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑅅𑄘𑄥𑄚𑄳𑄚𑄁 𑄃𑅅𑄡𑄖𑄚𑅅𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄘𑄳𑄤𑅅𑄘𑄥𑄚𑄳𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄽𑄶𑄿𑅁 𑄌𑄇𑄳𑄈𑄪𑄙𑅅𑄖𑄪𑄁 𑄅𑄛𑅅𑄘𑅅𑄡, 𑄥𑄮𑄖𑄙𑅅𑄖𑄪𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄙𑅅𑄖𑄫𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄌𑄇𑄳𑄈𑄪𑄙𑅅𑄖𑄪𑄁 𑄅𑄛𑅅𑄘𑅅𑄡, 𑄥𑄮𑄖𑄙𑅅𑄖𑄪𑄁 𑄅𑄛𑅅𑄘𑅅𑄡 ...𑄛𑄬 ... 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄑𑄳𑄒𑅅𑄢𑄥𑄚𑄳𑄚𑄁 𑄙𑅅𑄖𑄫𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄃𑄑𑄳𑄒𑅅𑄢𑄥𑄚𑄳𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄽𑄷𑄶𑅁 𑄌𑄇𑄳𑄈𑄪𑄚𑄳𑄘𑄳𑄢𑄨𑄡𑄁 𑄅𑄛𑅅𑄘𑅅𑄡, 𑄥𑄮𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄡𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑅅𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄌𑄇𑄳𑄈𑄪𑄚𑄳𑄘𑄳𑄢𑄨𑄡𑄁 𑄅𑄛𑅅𑄘𑅅𑄡, 𑄥𑄮𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄡𑄁 𑄅𑄛𑅅𑄘𑅅𑄡 ...𑄛𑄬 ... 𑄃𑄐𑄳𑄐𑅅𑄖𑅅𑄤𑄨𑄚𑄳𑄘𑄳𑄢𑄨𑄡𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄝𑅅𑄤𑄩𑄥𑄖𑄩𑄚𑄁 [𑄝𑅅𑄤𑄩𑄥𑄖𑄨𑄡𑅅 (?)] 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑅅𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄝𑅅𑄤𑄩𑄥𑄖𑄩𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄽𑄷𑄷𑅁 𑄆𑄇𑄤𑄮𑄇𑅅𑄢𑄞𑄤𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄆𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄖𑄪𑄤𑄮𑄇𑅅𑄢𑄞𑄤𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄌𑄖𑄪𑄚𑄳𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄆𑄇𑄤𑄮𑄇𑅅𑄢𑄞𑄤𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄆𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄐𑄳𑄌𑄤𑄮𑄇𑅅𑄢𑄞𑄤𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄐𑄳𑄌𑄚𑄳𑄚𑄁 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄚𑄁 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄆𑄇𑄤𑄮𑄇𑅅𑄢𑄞𑄤𑄬 𑄆𑄇𑄮𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄖𑄪𑄤𑄮𑄇𑅅𑄢𑄞𑄤𑄬 𑄌𑄖𑄳𑄖𑅅𑄢𑄮𑄤 [𑄌𑄖𑄳𑄖𑅅𑄢𑄮 (?)] 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄆𑄇𑄤𑄮𑄇𑅅𑄢𑄞𑄤𑄬 𑄆𑄇𑄮𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄐𑄳𑄌𑄤𑄮𑄇𑅅𑄢𑄞𑄤𑄬 𑄛𑄐𑄳𑄌𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄽𑄷𑄸𑅁 𑄡𑄗𑅅 𑄢𑄪𑄇𑄳𑄈𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄍𑅅𑄡𑅅𑄡 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄨, 𑄆𑄤𑄟𑄬𑄤𑄁 𑄢𑄫𑄛𑄁 𑄅𑄛𑅅𑄘𑅅𑄡 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? ( ) [(𑄃𑅅𑄟𑄚𑄳𑄖𑅅) (?) 𑄆𑄤𑄁 [illegible]]

ယထ ၸုၵံ ဘုပ်ႃယ ၼ်ယ်ယ ပၜႝၜတိတ်, ၸုၵ်ၵ္ပိ ဘၯီပဲၯ္ ၼ်ယ်ပိ ဘၯီပဲပ်, ဘေမၷေမ် ၸူပ် ဘုပ်ႃယ ပုဂိဂလသ်သ ပၜႝၜတိတ်, ၸူပၹိပိ ဘၯီပဲပ် ပုဂိဂလ္ပိ ဘၯီပဲၯ္တိ? ၸ ဂေမ် မတဝ်တဝ်ၽေ ...ပေ... ယထ ၸုၵံ ဘုပ်ႃယ ၼ်ယ်ယ ပၜႝၜတိတ်, ဘၜႝၯ္ ၸုၵ်ၵ္ ဘၜႝၜ ၼ်ယ်, ဘေမၷေမ် ၸူပ် ဘုပ်ႃယ ပုဂိဂလသ်သ ပၜႝၜတိတ်, ဘၜႝၜ် ၸူပ် ဘၜႝၯ္ ပုဂိဂလ္တိ? ၸ ဂေမ် မတဝ်တဝ်ၽေ ...ပေ...၊

၁၁၇၊ ယထ ဂိၹ် ဘုပ်ႃယ ဂိၹိၵသ်သ ပၜႝၜတိတ်, ဘေမၷေမ် ၸူပ် ဘုပ်ႃယ ပုဂိဂလသ်သ ပၜႝၜတိတိတိ? ယထ ဂိၹ် ဘုပ်ႃယ ဂိၹိၵသ်သ ပၜႝၜတိတ်, ဘၜႝၯ္ ဂိၹ္ ဘၜႝၯ္ ဂိၹိၵ္, ဘေမၷေမ် ၸူပ် ဘုပ်ႃယ ပုဂိဂလသ်သ ပၜႝၜတိတ်, ဘၜႝၜ် ၸူပ် ဘၜႝၯ္ ပုဂိဂလ္တိ? ၸ ဂေမ် မတဝ်တဝ်ၽေ ...ပေ...၊

၁၁၈၊ ယထ ၸဣႝၸ ဘုပ်ႃယ ၸၜႝၯ္ ပၜႝၜတိတ်, ဘေမၷေမ် ၸူပ် ဘုပ်ႃယ ပုဂိဂလသ်သ ပၜႝၜတိတိတိ? ယထ ၸဣႝၸ ဘုပ်ႃယ ၸၜႝၯ္ ပၜႝၜတိတ်, ဘၜႝၜ် ၸဣႝၸ ဘၜႝၯ္ ၸိၸ္, ဘေမၷေမ် ၸူပ် ဘုပ်ႃယ ပုဂိဂလသ်သ ပၜႝၜတိတ်, ဘၜႝၜ် ၸူပ် ဘၜႝၯ္ ပုဂိဂလ္တိ? ၸ ဂေမ် မတဝ်တဝ်ၽေ ...ပေ...၊

၁၁၉၊ ယထ ၸ ၯိဂၹ္ ၯေဂၹိၵ္, ယသ်သ ၯိဂၹ္ သ္ ၯေဂၹိၵ္, ဘေမၷေမ် ၸ ၸူပ် ၸူပမ်, ယသ်သ ၸူပ် သ္ ၸူပမ်တိ? ယထ ၸ ၯိဂၹ္ ၯေဂၹိၵ္, ယသ်သ ၯိဂၹ္ သ္ ၯေဂၹိၵ္, ဘၜႝၯ္ ၯိဂၹ္ ဘၜႝၯ္ ၯေဂၹိၵ္, ဘေမၷေမ် ၸ ၸူပ် ၸူပမ်, ယသ်သ ၸူပ် သ္ ၸူပမ်, ဘၜႝၜ် ၸူပ် ဘၜႝၯ္ ၸူပမ်တိ? ၸ ဂေမ် မတဝ်တဝ်ၽေ ...ပေ...၊

၁၂၀၊ ဝိတ်တေ ဝိတ်တေ ပုဂိဂလသ်သ ပၜႝၜတိတိတိ? ဘၷၯိတ်၊ ဝိတ်တေ ဝိတ်တေ ပုဂိဂလ္ ဇိယတိ ဇီယတိ ၹီယတိ ဥမတိ ဘုပပဇ္ဇဇတိတိ? ၸ ဂေမ် မတဝ်တဝ်ၽေ ...ပေ... ၃တိယေ ဝိတ်တေ ဘုပပၯ္ၯေ ၸ မတဝ်တဝ်ၽံ သ္တိ မ် ဘၜႝၯ္တိ မ်တိ? ဘၷၯိတ်၊ ၃တိယေ ဝိတ်တေ ဘုပပၯ္ၯေ ၸ မတဝ်တဝ်ၽံ ၵၹ်ၸၵ္တိ မ် ၵၹ်ၸိၵ်တိ မ်တိ? မတဝ်တဝ်ၽံ၊

ဘ်ဇ္ဇၯ်ဂိ ၯိဂိဂဂ်၊ ဂၜႝပိ ၃တိယေ ဝိတ်တေ ဘုပပၯ္ၯေ ၸ မတဝ်တဝ်ၽံ – ''သ္တိ မ် ဘၜႝၯ္တိ မ်,'' ဘေၸ မတ ဇေ မတဝ်တဝ်ၽေ – ''၃တိယေ ဝိတ်တေ ဘုပပၯ္ၯေ ၸ မတဝ်တဝ်ၽံ – 'ၵၹ်ၸၵ္တိ မ် ၵၹ်ၸိၵ်တိ မ်'''တိ၊ ယံ ဘတ်ထ မဘေပိ – ''မတဝ်တဝ်ၽေ ၵ္ – '၃တိယေ ဝိတ်တေ ဘုပပၯ္ၯေ ၸ မတဝ်တဝ်ၽံ – သ္တိ မ် ဘၜႝၯ္တိ မ်, ၃တိယေ ဝိတ်တေ ဘုပပၯ္ၯေ မတဝ်တဝ်ၽံ – ၵၹ်ၸၵ္တိ မ် ၵၹ်ၸိၵ်တိ မ်'''တိ ၹိပဲပ်၊

𑄦𑄐𑄴𑄌𑄨 𑄤𑅅 𑄛𑄚 𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄇𑄪𑄟𑅅𑄢𑄇𑄮𑄖𑄨 𑄤𑅅 𑄇𑄪𑄟𑅅𑄢𑄨𑄇𑅅’’𑄖𑄨 𑄤𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘𑄥𑄮𑄖𑄨 𑄤𑅅 𑄃𑄐𑄴𑄐𑄮𑄖𑄨 𑄤𑅅’’’𑄖𑄨। 𑄡𑄁 𑄖𑄖𑄴𑄗 𑄤𑄘𑄬𑄥𑄨 – ‘‘𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 𑄈𑄮 – ‘𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – 𑄥𑄮𑄖𑄨 𑄤𑅅 𑄃𑄐𑄴𑄐𑄮𑄖𑄨 𑄤𑅅, 𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – 𑄇𑄪𑄟𑅅𑄢𑄇𑄮𑄖𑄨 𑄤𑅅 𑄇𑄪𑄟𑅅𑄢𑄨𑄇𑅅𑄖𑄨 𑄤𑅅’’’𑄖𑄨 𑄟𑄨𑄌𑄴𑄍𑅅।

𑄷𑄷𑄽। 𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄥𑄮𑄖𑄨 𑄤𑅅 𑄃𑄐𑄴𑄐𑄮𑄖𑄨 𑄤𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄃𑄨𑄖𑄴𑄗𑄩𑄖𑄨 𑄤𑅅 𑄛𑄪𑄢𑄨𑄥𑄮𑄖𑄨 𑄤𑅅 𑄉𑄦𑄑𑄴𑄒𑄮𑄖𑄨 𑄤𑅅 𑄛𑄝𑄴𑄝𑄎𑄨𑄖𑄮𑄖𑄨 𑄤𑅅 𑄘𑄬𑄤𑄮𑄖𑄨 𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄮𑄖𑄨 𑄤𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅।

𑄃𑅅𑄎𑅅𑄚𑅅𑄦𑄨 𑄚𑄨𑄉𑄴𑄉𑄦𑄁। 𑄦𑄐𑄴𑄌𑄨 𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄥𑄮𑄖𑄨 𑄤𑅅 𑄃𑄐𑄴𑄐𑄮𑄖𑄨 𑄤𑅅,’’ 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘𑄘𑄬𑄤𑄮𑄖𑄨 𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄮𑄖𑄨 𑄤𑅅’’’𑄖𑄨। 𑄡𑄁 𑄖𑄖𑄴𑄗 𑄤𑄘𑄬𑄥𑄨 – ‘‘𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 𑄈𑄮 – ‘𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – 𑄥𑄮𑄖𑄨 𑄤𑅅 𑄃𑄐𑄴𑄐𑄮𑄖𑄨 𑄤𑅅, 𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – 𑄘𑄬𑄤𑄮𑄖𑄨 𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄮𑄖𑄨 𑄤𑅅’’’𑄖𑄨 𑄟𑄨𑄌𑄴𑄍𑅅।

𑄦𑄐𑄴𑄌𑄨 𑄤𑅅 𑄛𑄚 𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄘𑄬𑄤𑄮𑄖𑄨 𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄮𑄖𑄨 𑄤𑅅,’’ 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘𑄥𑄮𑄖𑄨 𑄤𑅅 𑄃𑄐𑄴𑄐𑄮𑄖𑄨 𑄤𑅅’’’𑄖𑄨। 𑄡𑄁 𑄖𑄖𑄴𑄗 𑄤𑄘𑄬𑄥𑄨 – ‘‘𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 𑄈𑄮 – ‘𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – 𑄥𑄮𑄖𑄨 𑄤𑅅 𑄃𑄐𑄴𑄐𑄮𑄖𑄨 𑄤𑅅, 𑄘𑄪𑄖𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄃𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – 𑄘𑄬𑄤𑄮𑄖𑄨 𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄮𑄖𑄨 𑄤𑅅’’’𑄖𑄨 𑄟𑄨𑄌𑄴𑄍𑅅 …𑄛𑄬… ।

𑄷𑄷𑄾। 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪 𑄡𑄮 𑄛𑄥𑄴𑄥𑄖𑄨 𑄡𑄁 𑄛𑄥𑄴𑄥𑄖𑄨 𑄡𑄬𑄚 𑄛𑄥𑄴𑄥𑄖𑄨, 𑄥𑄮 𑄛𑄥𑄴𑄥𑄖𑄨 𑄖𑄁 𑄛𑄥𑄴𑄥𑄖𑄨 𑄖𑄬𑄚 𑄛𑄥𑄴𑄥𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄦𑄐𑄴𑄌𑄨 𑄡𑄮 𑄛𑄥𑄴𑄥𑄖𑄨 𑄡𑄁 𑄛𑄥𑄴𑄥𑄖𑄨 𑄡𑄬𑄚 𑄛𑄥𑄴𑄥𑄖𑄨, 𑄥𑄮 𑄛𑄥𑄴𑄥𑄖𑄨 𑄖𑄁 𑄛𑄥𑄴𑄥𑄖𑄨 𑄖𑄬𑄚 𑄛𑄥𑄴𑄥𑄖𑄨; 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑅅’’𑄖𑄨।

𑄷𑄷𑄿। 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪 𑄡𑄮 𑄥𑄪𑄕𑅅𑄖𑄨 …𑄛𑄬… 𑄡𑄮 𑄊𑅅𑄡𑄖𑄨 … 𑄡𑄮 𑄥𑅅𑄡𑄖𑄨 … 𑄡𑄮 𑄜𑄪𑄥𑄖𑄨 … 𑄡𑄮 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄨 𑄡𑄁 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄨 𑄡𑄬𑄚 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄮 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄨 𑄖𑄁 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄨 𑄖𑄬𑄚 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄦𑄐𑄴𑄌𑄨 𑄡𑄮 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄨 𑄡𑄁

𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄡𑄬𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨, 𑄥𑄮 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄖𑄁 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄖𑄬𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨; 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑄧''𑄖𑄨।

𑄷𑄸𑄶। 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄃𑄖𑄴𑄗𑄨 𑄡𑄮 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄡𑄁 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄡𑄬𑄚 𑄚 𑄛𑄥𑄴𑄥𑄖𑄨, 𑄥𑄮 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄖𑄁 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄖𑄬𑄚 𑄚 𑄛𑄥𑄴𑄥𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄦𑄐𑄴𑄌𑄨 𑄡𑄮 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄡𑄁 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄡𑄬𑄚 𑄚 𑄛𑄥𑄴𑄥𑄖𑄨, 𑄥𑄮 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄖𑄁 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄖𑄬𑄚 𑄚 𑄛𑄥𑄴𑄥𑄖𑄨; 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑄧''𑄖𑄨।

𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄃𑄖𑄴𑄗𑄨 𑄡𑄮 𑄚 𑄥𑄪𑄕𑄧𑄖𑄨 ...𑄛𑄬... 𑄡𑄮 𑄚 𑄊𑄧𑄡𑄖𑄨 ... 𑄡𑄮 𑄚 𑄥𑄧𑄡𑄖𑄨 ... 𑄡𑄮 𑄚 𑄜𑄪𑄥𑄖𑄨 ... 𑄡𑄮 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄡𑄁 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄡𑄬𑄚 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨, 𑄥𑄮 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄖𑄁 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄖𑄬𑄚 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄦𑄐𑄴𑄌𑄨 𑄡𑄮 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄡𑄁 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄡𑄬𑄚 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨, 𑄥𑄮 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄖𑄁 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 𑄖𑄬𑄚 𑄚 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨; 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑄧''𑄖𑄨।

𑄷𑄸𑄷। 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑄧''𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑄧 – ''𑄛𑄥𑄴𑄥𑄧𑄟𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄘𑄨𑄝𑄴𑄝𑄬𑄚 𑄌𑄇𑄴𑄈𑄪𑄚𑄧 𑄤𑄨𑄥𑄪𑄘𑄴𑄙𑄬𑄚 𑄃𑄖𑄨𑄇𑄴𑄇𑄚𑄴𑄖𑄟𑄧𑄚𑄪𑄥𑄇𑄬𑄚 𑄥𑄖𑄴𑄖𑄬 𑄌𑄤𑄟𑄧𑄚𑄬 𑄅𑄛𑄛𑄎𑄴𑄎𑄟𑄧𑄚𑄬 𑄦𑄩𑄚𑄬 𑄛𑄕𑄩𑄖𑄬 𑄥𑄪𑄤𑄕𑄴𑄕𑄬 𑄘𑄪𑄝𑄴𑄝𑄕𑄴𑄕𑄬, 𑄥𑄪𑄉𑄖𑄬 𑄘𑄪𑄉𑄴𑄉𑄖𑄬 𑄡𑄗𑄧𑄇𑄟𑄴𑄟𑄫𑄛𑄉𑄬 𑄥𑄖𑄴𑄖𑄬 𑄛𑄎𑄧𑄚𑄧𑄟𑄩''𑄖𑄨 [𑄟। 𑄚𑄨। 𑄷।𑄸[illegible] [illegible]]! 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄖𑄬𑄚 𑄦𑄨 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑄧𑄖𑄨।

𑄷𑄸𑄸। 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑄧 – ''𑄛𑄥𑄴𑄥𑄧𑄟𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄘𑄨𑄝𑄴𑄝𑄬𑄚 𑄌𑄇𑄴𑄈𑄪𑄚𑄧 𑄤𑄨𑄥𑄪𑄘𑄴𑄙𑄬𑄚 𑄃𑄖𑄨𑄇𑄴𑄇𑄚𑄴𑄖𑄟𑄧𑄚𑄪𑄥𑄇𑄬𑄚 𑄥𑄖𑄴𑄖𑄬 𑄌𑄤𑄟𑄧𑄚𑄬 𑄅𑄛𑄛𑄎𑄴𑄎𑄟𑄧𑄚𑄬 𑄦𑄩𑄚𑄬 𑄛𑄕𑄩𑄖𑄬 𑄥𑄪𑄤𑄕𑄴𑄕𑄬 𑄘𑄪𑄝𑄴𑄝𑄕𑄴𑄕𑄬, 𑄥𑄪𑄉𑄖𑄬 𑄘𑄪𑄉𑄴𑄉𑄖𑄬 𑄡𑄗𑄧𑄇𑄟𑄴𑄟𑄫𑄛𑄉𑄬 𑄥𑄖𑄴𑄖𑄬 𑄛𑄎𑄧𑄚𑄧𑄟𑄩''𑄖𑄨 𑄇𑄖𑄴𑄤𑄧 𑄖𑄬𑄚𑄬𑄤 𑄇𑄧𑄢𑄕𑄬𑄚 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄞𑄉𑄤𑄧 𑄘𑄨𑄝𑄴𑄝𑄬𑄚 𑄌𑄇𑄴𑄈𑄪𑄚𑄧 𑄤𑄨𑄥𑄪𑄘𑄴𑄙𑄬𑄚 𑄃𑄖𑄨𑄇𑄴𑄇𑄚𑄴𑄖𑄟𑄧𑄚𑄪𑄥𑄇𑄬𑄚 𑄢𑄫𑄛𑄁 𑄛𑄥𑄴𑄥𑄖𑄨 𑄛𑄪𑄉𑄴𑄉𑄣𑄁 𑄛𑄥𑄴𑄥𑄖𑄩𑄖𑄨? 𑄢𑄫𑄛𑄁 𑄛𑄥𑄴𑄥𑄖𑄨। 𑄢𑄫𑄛𑄁 𑄛𑄪𑄉𑄴𑄉𑄣𑄮, 𑄢𑄫𑄛𑄁 𑄌𑄤𑄖𑄨, 𑄢𑄫𑄛𑄁 𑄅𑄛𑄛𑄎𑄴𑄎𑄖𑄨, 𑄢𑄫𑄛𑄁 𑄡𑄗𑄧𑄇𑄟𑄴𑄟𑄫𑄛𑄉𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬।

ᩋᨲ᩠ᨳᩥ ᨴᩥᨻ᩠ᨻᩮᨶ ᨧᨠ᩠ᨡᩩᨶᩣ ᩅᩥᩈᩩᨴ᩠ᨵᩮᨶ ᩋᨲᩥᨠ᩠ᨠᨶ᩠ᨲᨾᩣᨶᩩᩈᨠᩮᨶ ᩁᩪᨷᩴ ᨷᩔᨲᩥ ᨷᩩᨣ᩠ᨣᩃᩮᩣ ᨷᩔᨲᩦᨲᩥ? ᨷᩩᨣ᩠ᨣᩃᩮᩣ ᨷᩔᨲᩥ᪨ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩁᩪᨷᩴ ᩁᩪᨷᩣᨿᨲᨶᩴ ᩁᩪᨷᨵᩣᨲᩩ ᨶᩦᩃᩴ ᨷᩦᨲᨠᩴ ᩃᩮᩣᩉᩥᨲᨠᩴ ᩋᩮᩣᨴᩣᨲᩴ ᨧᨠ᩠ᨡᩩᩅᩥᨬ᩠ᨬᩮᨿ᩠ᨿᩴ ᨧᨠ᩠ᨡᩩᩈ᩠ᨾᩥᩴ ᨷᨭᩥᩉᨬ᩠ᨬᨲᩥ, ᨧᨠ᩠ᨡᩩᩔ ᩌᨷᩣᨳᩴ ᩌᨣᨧ᩠ᨨᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨

ᩋᨲ᩠ᨳᩥ ᨴᩥᨻ᩠ᨻᩮᨶ ᨧᨠ᩠ᨡᩩᨶᩣ ᩅᩥᩈᩩᨴ᩠ᨵᩮᨶ ᩋᨲᩥᨠ᩠ᨠᨶ᩠ᨲᨾᩣᨶᩩᩈᨠᩮᨶ ᩁᩪᨷᩴ ᨷᩔᨲᩥ ᨷᩩᨣ᩠ᨣᩃᩮᩣ ᨷᩔᨲᩦᨲᩥ? ᩏᨽᩮᩣ ᨷᩔᨶ᩠ᨲᩥ᪨ ᩏᨽᩮᩣ ᩁᩪᨷᩴ ᩁᩪᨷᩣᨿᨲᨶᩴ ᩁᩪᨷᨵᩣᨲᩩ, ᩏᨽᩮᩣ ᨶᩦᩃᩴ, ᩏᨽᩮᩣ ᨷᩦᨲᨠᩴ, ᩏᨽᩮᩣ ᩃᩮᩣᩉᩥᨲᨠᩴ, ᩏᨽᩮᩣ ᩋᩮᩣᨴᩣᨲᩴ, ᩏᨽᩮᩣ ᨧᨠ᩠ᨡᩩᩅᩥᨬ᩠ᨬᩮᨿ᩠ᨿᩴ, ᩏᨽᩮᩣ ᨧᨠ᩠ᨡᩩᩈ᩠ᨾᩥᩴ ᨷᨭᩥᩉᨬ᩠ᨬᨶ᩠ᨲᩥ, ᩏᨽᩮᩣ ᨧᨠ᩠ᨡᩩᩔ ᩌᨷᩣᨳᩴ ᩌᨣᨧ᩠ᨨᨶ᩠ᨲᩥ, ᩏᨽᩮᩣ ᨧᩅᨶ᩠ᨲᩦᨲᩥ, ᩏᨽᩮᩣ ᩏᨷᨷᨩ᩠ᨩᨶ᩠ᨲᩦᨲᩥ, ᩏᨽᩮᩣ ᨿᨳᩣᨠᨾ᩠ᨾᩪᨷᨣᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨

ᩏᨷᩣᨴᩣᨷᨬ᩠ᨬᨲ᩠ᨲᩣᨶᩩᨿᩮᩣᨣᩮᩣ᪨

᪗᪓᪨ ᨷᩩᩁᩥᩈᨠᩣᩁᩣᨶᩩᨿᩮᩣᨣᩮᩣ

᪗᪒᪗᪨ ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩥ ᨠᨾ᩠ᨾᩣᨶᩥ ᩏᨷᩃᨻ᩠ᨽᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩴ ᨠᨾ᩠ᨾᩣᨶᩴ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...᪨

᪗᪒᪘᪨ ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩥ ᨠᨾ᩠ᨾᩣᨶᩥ ᩏᨷᩃᨻ᩠ᨽᨶ᩠ᨲᩦᨲᩥ, ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩴ ᨠᨾ᩠ᨾᩣᨶᩴ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨲᩔ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...᪨

᪗᪒᪙᪨ ᨲᩔ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨲᩔ ᨲᩔᩮᩅ ᨶᨲ᩠ᨳᩥ ᨴᩩᨠ᩠ᨡᩔ ᩋᨶ᩠ᨲᨠᩥᩁᩥᨿᩣ, ᨶᨲ᩠ᨳᩥ ᩅᨭ᩠ᨭᩩᨷᨧ᩠ᨨᩮᨴᩮᩣ, ᨶᨲ᩠ᨳᩥ ᩋᨶᩩᨷᩣᨴᩣᨷᩁᩥᨶᩥᨻ᩠ᨻᩣᨶᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...᪨

᪗᪓᪐᪨ ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩥ ᨠᨾ᩠ᨾᩣᨶᩥ ᩏᨷᩃᨻ᩠ᨽᨶ᩠ᨲᩦᨲᩥ, ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩴ ᨠᨾ᩠ᨾᩣᨶᩴ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ, ᨷᩩᨣ᩠ᨣᩃᩔ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...᪨

᪗᪓᪑᪨ ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩥ ᨠᨾ᩠ᨾᩣᨶᩥ ᩏᨷᩃᨻ᩠ᨽᨶ᩠ᨲᩦᨲᩥ, ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩴ ᨠᨾ᩠ᨾᩣᨶᩴ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᩥᨻ᩠ᨻᩣᨶᩴ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ, ᨶᩥᨻ᩠ᨻᩣᨶᩔ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...᪨

𑄻𑄸𑄾𑅁 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄳𑄟𑅅𑄚𑄨 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄟𑄦𑅅𑄛𑄗𑄤𑄩 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨, 𑄟𑄦𑅅𑄛𑄗𑄤𑄨𑄡𑅅 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄸𑄿𑅁 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄳𑄟𑅅𑄚𑄨 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄟𑄦𑅅𑄥𑄟𑄪𑄘𑄳𑄘𑄮 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨, 𑄟𑄦𑅅𑄥𑄟𑄪𑄘𑄳𑄘𑄥𑄳𑄥 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄹𑄶𑅁 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄳𑄟𑅅𑄚𑄨 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄨𑄚𑄬𑄢𑄪𑄛𑄝𑄳𑄝𑄖𑄢𑅅𑄎𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨, 𑄥𑄨𑄚𑄬𑄢𑄪𑄥𑄳𑄥 𑄛𑄝𑄳𑄝𑄖𑄢𑅅𑄎𑄥𑄳𑄥 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄹𑄷𑅁 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄳𑄟𑅅𑄚𑄨 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑅅𑄛𑄮 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨, 𑄃𑅅𑄛𑄥𑄳𑄥 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄹𑄸𑅁 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄳𑄟𑅅𑄚𑄨 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄎𑄮 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨, 𑄖𑄬𑄎𑄥𑄳𑄥 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄹𑄹𑅁 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄳𑄟𑅅𑄚𑄨 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄤𑅅𑄡𑄮 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨, 𑄤𑅅𑄡𑄥𑄳𑄥 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄹𑄺𑅁 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄳𑄟𑅅𑄚𑄨 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄨𑄕𑄇𑄑𑄳𑄒𑄤𑄚𑄛𑄳𑄛𑄖𑄡𑄮 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄖𑄨𑄕𑄇𑄑𑄳𑄒𑄤𑄚𑄛𑄳𑄛𑄖𑄩𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄹𑄻𑅁 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄳𑄟𑅅𑄚𑄨 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄐𑄳𑄐𑅅𑄚𑄨 𑄇𑄣𑄳𑄡𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄨

𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄐𑄳𑄐𑄮 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑄳𑄖𑅅 𑄇𑅅𑄢𑄬𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄽𑄽𑄼। 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄽𑄽𑄽। 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄖𑄥𑄳𑄥 𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄽𑄽𑄾। 𑄖𑄥𑄳𑄥 𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄖𑄥𑄳𑄥 𑄖𑄥𑄳𑄥𑄬𑄤 𑄚𑄖𑄳𑄗𑄨 𑄘𑄪𑄇𑄳𑄈𑄥𑄳𑄥 𑄃𑄚𑄳𑄖𑄇𑄨𑄢𑄨𑄠𑅅, 𑄚𑄖𑄳𑄗𑄨 𑄤𑄑𑄳𑄑𑄪𑄛𑄌𑄳𑄍𑄬𑄘𑄮, 𑄚𑄖𑄳𑄗𑄨 𑄃𑄚𑄪𑄛𑅅𑄘𑅅𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄚𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄽𑄽𑄿। 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨, 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄽𑄾𑄶। 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨, 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄥𑄳𑄥 𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄽𑄾𑄷। 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄟𑄦𑅅𑄛𑄗𑄤𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨 ...𑄛𑄬 ... 𑄟𑄦𑅅𑄥𑄟𑄪𑄘𑄳𑄘𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨 ... 𑄥𑄨𑄚𑄬𑄢𑄪𑄛𑄝𑄳𑄝𑄖𑄢𑅅𑄎𑅅 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨 ... 𑄃𑅅𑄛𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨 ... 𑄖𑄬𑄎𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨 ... 𑄤𑅅𑄠𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨 ...𑄛𑄬 ... 𑄖𑄨𑄕𑄇𑄑𑄳𑄒𑄤𑄚𑄛𑄳𑄛𑄖𑄠𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄚𑄳𑄖𑄩𑄖𑄨, 𑄖𑄨𑄕𑄇𑄑𑄳𑄒𑄤𑄚𑄛𑄳𑄛𑄖𑄩𑄚𑄁 𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄽𑄾𑄸। 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨, 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄤𑄨𑄛𑅅𑄇𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄩 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄐𑄳𑄐𑄮 𑄇𑄣𑄳𑄠𑅅𑄕𑄛𑅅𑄛𑄇𑅅𑄚𑄁

𑄇𑄕𑄴𑄦𑄁 𑄤𑄨𑄛𑅅𑄇𑄁, 𑄃𑄐𑄴𑄐𑅅 𑄇𑄕𑄴𑄦𑄤𑄨𑄛𑅅𑄇𑄛𑄐𑄴𑄐𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄸𑄷𑅁 𑄤𑄨𑄛𑅅𑄇𑄁 𑄥𑄪𑄈𑄁 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑅄𑄟𑄚𑄴𑄖𑅅𑅁 𑄤𑄨𑄛𑅅𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄸𑄸𑅁 𑄤𑄨𑄛𑅅𑄇𑄁 𑄥𑄪𑄈𑄁 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄤𑄨𑄛𑅅𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑅄𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄸𑄹𑅁 𑄖𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑅄𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄥𑄴𑄥 𑄖𑄥𑄴𑄥𑄬𑄤 𑄚𑄖𑄴𑄗𑄨 𑄘𑄪𑄇𑄴𑄈𑄥𑄴𑄥 𑄃𑄚𑄴𑄖𑄇𑄨𑄢𑄨𑄠𑅅, 𑄚𑄖𑄴𑄗𑄨 𑄤𑄑𑄴𑄑𑄪𑄛𑄌𑄴𑄍𑄬𑄘𑄮, 𑄚𑄖𑄴𑄗𑄨 𑄃𑄚𑄪𑄛𑅅𑄘𑅅𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄸𑄺𑅁 𑄤𑄨𑄛𑅅𑄇𑄁 𑄥𑄪𑄈𑄁 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄤𑄨𑄛𑅅𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑅄𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄸𑄻𑅁 𑄤𑄨𑄛𑅅𑄇𑄁 𑄥𑄪𑄈𑄁 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄤𑄨𑄛𑅅𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑅄𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄸𑄼𑅁 𑄤𑄨𑄛𑅅𑄇𑄁 𑄥𑄪𑄈𑄁 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄤𑄨𑄛𑅅𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑅄𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄦𑅅𑄛𑄗𑄤𑄩 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄟𑄦𑅅𑄥𑄟𑄪𑄘𑄴𑄘𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄥𑄨𑄚𑄬𑄢𑄪𑄛𑄝𑄴𑄝𑄖𑄢𑅅𑄎𑅅 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑅄𑄛𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄖𑄬𑄎𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄤𑅅𑄠𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ...𑄛𑄬 ... 𑄖𑄨𑄕𑄇𑄑𑄴𑄒𑄤𑄚𑄛𑄴𑄛𑄖𑄠𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄚𑄴𑄖𑄩𑄖𑄨, 𑄖𑄨𑄕𑄇𑄑𑄴𑄒𑄤𑄚𑄛𑄴𑄛𑄖𑄩𑄚𑄁 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄸𑄽𑅁 𑄤𑄨𑄛𑅅𑄇𑄁 𑄥𑄪𑄈𑄁 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄤𑄨𑄛𑅅𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄨 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑅄𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄐𑄴𑄐𑄁 𑄤𑄨𑄛𑅅𑄇𑄁 𑄥𑄪𑄈𑄁, 𑄃𑄐𑄴𑄐𑅅 𑄤𑄨𑄛𑅅𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄐𑄴𑄐𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄸𑄷𑄶। 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄥𑄪𑄈𑄁 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄌𑄬𑄖𑄥𑄨𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄸𑄷𑄷। 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄥𑄪𑄈𑄁 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄌𑄬𑄖𑄥𑄨𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄖𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄸𑄷𑄸। 𑄖𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄖𑄥𑄴𑄥 𑄖𑄥𑄴𑄥𑄬𑄝 𑄚𑄖𑄴𑄗𑄨 𑄘𑄪𑄇𑄴𑄈𑄥𑄴𑄥 𑄃𑄚𑄴𑄖𑄇𑄨𑄢𑄨𑄠, 𑄚𑄖𑄴𑄗𑄨 𑄝𑄑𑄴𑄑𑄪𑄛𑄌𑄴𑄍𑄬𑄘𑄮, 𑄚𑄖𑄴𑄗𑄨 𑄃𑄚𑄪𑄛𑄘𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄸𑄷𑄹। 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄥𑄪𑄈𑄁 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄌𑄬𑄖𑄥𑄨𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄸𑄷𑄺। 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄥𑄪𑄈𑄁 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄌𑄬𑄖𑄥𑄨𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄚𑄨𑄝𑄴𑄝𑄚𑄁 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄚𑄨𑄝𑄴𑄝𑄚𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄸𑄷𑄻। 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄥𑄪𑄈𑄁 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄌𑄬𑄖𑄥𑄨𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄟𑄦𑄛𑄗𑄝𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ...𑄛𑄬 ... 𑄟𑄦𑄥𑄟𑄪𑄘𑄴𑄘𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄥𑄨𑄚𑄬𑄢𑄪𑄛𑄝𑄴𑄝𑄖𑄢𑄎 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄃𑄛𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄖𑄬𑄎𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄝𑄠𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨 ... 𑄖𑄨𑄕𑄇𑄑𑄴𑄒𑄝𑄚𑄛𑄴𑄛𑄖𑄠𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄚𑄴𑄖𑄩𑄖𑄨, 𑄖𑄨𑄕𑄇𑄑𑄴𑄒𑄝𑄚𑄛𑄴𑄛𑄖𑄩𑄚𑄁 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄸𑄷𑄼। 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄥𑄪𑄈𑄁 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨, 𑄌𑄬𑄖𑄥𑄨𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄃𑄐𑄴𑄐𑄁 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄥𑄪𑄈𑄁 𑄃𑄐𑄴𑄐𑄥𑄴𑄥 𑄌𑄬𑄖𑄥𑄨𑄇𑄥𑄴𑄥 𑄥𑄪𑄈𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄸𑄷𑄽। 𑄇𑄠𑄨𑄇𑄁 𑄘𑄪𑄇𑄴𑄈𑄁 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄇𑄠𑄨𑄇𑄥𑄴𑄥 𑄘𑄪𑄇𑄴𑄈𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄁𑄝𑄬𑄘𑄩 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

ᱦᱵᱽ। ဘ်ပ်ယိင် ဥင်ဂ် ဘုပလပ်ဘတီတိ, ဘ်ပ်ယိဂသ်သ ဥင်ဂသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဘ်ရဏ်တ်। တသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ...।

ᱦᱵᱸ। တသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဘ်ရဏ်တ်। တသ်သ တသ်သေမ ဏတ်ထိ ဥင်ဂသ်သ ဘဏ်တဂ်ဓိယ်, ဏတ်ထိ မဏ္ဍဇုပပ်ဆော်ဂွ, ဏတ်ထိ ဘဏုပ်ပ်ပဂ်ဏ်ပ်ပ်ဏဏ်တိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ...।

ᱦᱜ। ဘ်ပ်ယိင် ဥင်ဂ် ဘုပလပ်ဘတီတိ, ဘ်ပ်ယိဂသ်သ ဥင်ဂသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဘ်ရဏ်တ်। ပုဂ်ဂလွ ဘုပလပ်ဘတီတိ, ပုဂ်ဂလသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ...।

ᱦᱝ। ဘ်ပ်ယိင် ဥင်ဂ် ဘုပလပ်ဘတီတိ, ဘ်ပ်ယိဂသ်သ ဥင်ဂသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဘ်ရဏ်တ်। ဆိပ်ပ်ဆ ဘုပလပ်ဘတီတိ, ဆိပ်ပ်ဆသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ...।

ᱦᱞ। ဘ်ပ်ယိင် ဥင်ဂ် ဘုပလပ်ဘတီတိ, ဘ်ပ်ယိဂသ်သ ဥင်ဂသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဘ်ရဏ်တ်। ရဂ်ပထမီ ဘုပလပ်ဘတီတိ ...ပေ... ရဂ်သရုဒ်ဂွ ဘုပလပ်ဘတီတိ ... သိဏေဇုပပ်ဗတဏ္ဍီ ဘုပလပ်ဘတီတိ ... ဘ်ပွ ဘုပလပ်ဘတီတိ ... တေဇွ ဘုပလပ်ဘတီတိ ... မ်ယွ ဘုပလပ်ဘတီတိ ... တိဗဂဏ္ဍဇမဏပ်ပတယွ ဘုပလပ်ဘဏ်တီတိ, တိဗဂဏ္ဍဇမဏပ်ပတီဏ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ...।

ᱦᱟ। ဘ်ပ်ယိင် ဥင်ဂ် ဘုပလပ်ဘတီတိ, ဘ်ပ်ယိဂသ်သ ဥင်ဂသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဘ်ရဏ်တ်। ဘဇ်ဇ် ဘ်ပ်ယိင် ဥင်ဂ်, ဘဇ်ဇွ ဘ်ပ်ယိဂသ်သ ဥင်ဂသ်သ ပဏ္ဍ်သ်မဒီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ...।

ᱦᱠ। ဆေဇယိင် ဥင်ဂ် ဘုပလပ်ဘတီတိ? ဘ်ရဏ်တ်। ဆေဇယိဂသ်သ ဥင်ဂသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဏ ဂေမ် မတ်တပ်ဗေ।

ဆေဇယိင် ဥင်ဂ် ဘုပလပ်ဘတီတိ, ဆေဇယိဂသ်သ ဥင်ဂသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဘ်ရဏ်တ်। တသ်သ ပဏ္ဍ်သ်မဒီ ဘုပလပ်ဘတီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ...।

၇၆၁၊ တသ်သ ပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဘ်ဖဆိတ်၊ တသ်သ တသ်သေမ ဆတ်ထိ ၁ုဂ်ရသ်သ ဘဆိတဂ်ဏိယ်, ဆတ်ထိ မဇ္ဇ်ဇုပဝ်ဆော်ဇ, ဆတ်ထိ ဘဆုပ်ဘ်ပဏိဆိဝ်ဝ်ဆဆိတိ? ဆ ဟေမ် မတ်တဝ်ဗေ ...ပေ ...၊

၇၆၆၊ ဆေဏယိဂ် ၁ုဂ်ရ် ဘုပလဝိဘတီတိ, ဆေဏယိဂသ်သ ၁ုဂ်ရသ်သ ပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဘ်ဖဆိတ်၊ ပုဂ်ဂလွ ဘုပလဝိဘတီတိ, ပုဂ်ဂလသ်သ ပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဆ ဟေမ် မတ်တဝ်ဗေ ...ပေ ...၊

၇၆၇၊ ဆေဏယိဂ် ၁ုဂ်ရ် ဘုပလဝိဘတီတိ, ဆေဏယိဂသ်သ ၁ုဂ်ရသ်သ ပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဘ်ဖဆိတ်၊ ဆိဝ်ဝ်ဆ် ဘုပလဝိဘတီတိ, ဆိဝ်ဝ်ဆသ်သ ပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဆ ဟေမ် မတ်တဝ်ဗေ ...ပေ ...၊

၇၆၈၊ ဆေဏယိဂ် ၁ုဂ်ရ် ဘုပလဝိဘတီတိ, ဆေဏယိဂသ်သ ၁ုဂ်ရသ်သ ပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဘ်ဖဆိတ်၊ ဖဂ်ပထမိ ဘုပလဝိဘတီတိ ...ပေ ... ဖဂ်သဖုဘ်ဇ ဘုပလဝိဘတီတိ ... သိဆေဏုပဝိဗတဏ်ဏ ဘုပလဝိဘတီတိ ... ဘ်ပွ ဘုပလဝိဘတီတိ ... တေဇ္ဇ ဘုပလဝိဘတီတိ ... မ်ယွ ဘုပလဝိဘတီတိ ... တိဗဂဇ္ဇ်ဇမဆပ်ပတယွ ဘုပလဝိဘဆိတီတိ, တိဗဂဇ္ဇ်ဇမဆပ်ပတိဆ် ပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဆ ဟေမ် မတ်တဝ်ဗေ ...ပေ ...၊

၇၆၉၊ ဆေဏယိဂ် ၁ုဂ်ရ် ဘုပလဝိဘတီတိ, ဆေဏယိဂသ်သ ၁ုဂ်ရသ်သ ပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဘ်ဖဆိတ်၊ ဘဝ်ဇ် ဆေဏယိဂ် ၁ုဂ်ရ်, ဘဝ်ဇွ ဆေဏယိဂသ်သ ၁ုဂ်ရသ်သ ပဇ္ဇ်သ်မဘိတိ? ဆ ဟေမ် မတ်တဝ်ဗေ ...ပေ ...၊

၇၇၀၊ ဂလ်ဗပ်ပဂ်ဆ် ဂဖဲဖ်ဆ် ဘုပလဝိဘဆိတီတိ, ဂလ်ဗပ်ပဂ်ဆ် ဂဖဲဖ်ဆ် ဂတ်တ် ဂ်ဏေတ် ဖိပ်ဂပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဘ်ဖဆိတ်၊ သွ ဂဏွတိ သွ ပဇ္ဇ်သ်မဘေတီတိ? ဆ ဟေမ် မတ်တဝ်ဗေ ...ပေ ...၊

၇၇၁၊ သွ ဂဏွတိ သွ ပဇ္ဇ်သ်မဘေတီတိ? ဘ်ဖဆိတ်၊ သယဇ်ဂတ် သုရ၁ုဂ်ရဆိတိ? ဆ ဟေမ် မတ်တဝ်ဗေ ...ပေ ...၊

၇၇၂၊ ဂလ်ဗပ်ပဂ်ဆ် ဂဖဲဖ်ဆ် ဘုပလဝိဘဆိတီတိ, ဂလ်ဗပ်ပဂ်ဆ် ဂဖဲဖ်ဆ် ဂတ်တ် ဂ်ဏေတ် ဖိပ်ဂပဇ္ဇ်သ်မဘိ ဘုပလဝိဘတီတိ? ဘ်ဖဆိတ်၊ ဘဝ်ဇွ ဂဏွတိ ဘဝ်ဇွ ပဇ္ဇ်သ်မဘေတီတိ? ဆ ဟေမ် မတ်တဝ်ဗေ ...ပေ ...၊

໗໗໓। ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᩋᨬ᩠ᨬᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ। ᨷᩁᩴᨠᨲᩴ ᩈᩩᨡᨴᩩᨠ᩠ᨡᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...।

໗໗໔। ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩥ ᨠᨾ᩠ᨾᩣᨶᩥ ᩏᨷᩃᨻ᩠ᨽᨶ᩠ᨲᩦᨲᩥ, ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩴ ᨠᨾ᩠ᨾᩣᨶᩴ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩅᩥᨷᩣᨠᨷᨭᩥᩈᩴᩅᩮᨴᩦ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ। ᩈᩮᩣ ᨧ ᩋᨬ᩠ᨬᩮᩣ ᨧ ᨠᩁᩮᩣᨶ᩠ᨲᩥ ᩈᩮᩣ ᨧ ᩋᨬ᩠ᨬᩮᩣ ᨧ ᨷᨭᩥᩈᩴᩅᩮᨴᩮᨶ᩠ᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...।

໗໗໕। ᩈᩮᩣ ᨧ ᩋᨬ᩠ᨬᩮᩣ ᨧ ᨠᩁᩮᩣᨶ᩠ᨲᩥ, ᩈᩮᩣ ᨧ ᩋᨬ᩠ᨬᩮᩣ ᨧ ᨷᨭᩥᩈᩴᩅᩮᨴᩮᨶ᩠ᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ। ᩈᨿᩴᨠᨲᨬ᩠ᨧ ᨷᩁᩴᨠᨲᨬ᩠ᨧ ᩈᩩᨡᨴᩩᨠ᩠ᨡᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...।

໗໗໖। ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩥ ᨠᨾ᩠ᨾᩣᨶᩥ ᩏᨷᩃᨻ᩠ᨽᨶ᩠ᨲᩦᨲᩥ, ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩴ ᨠᨾ᩠ᨾᩣᨶᩴ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩅᩥᨷᩣᨠᨷᨭᩥᩈᩴᩅᩮᨴᩦ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ। ᨶᩮᩅ ᩈᩮᩣ ᨠᩁᩮᩣᨲᩥ ᨶ ᩈᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩥ, ᨶ ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᨶ ᩋᨬ᩠ᨬᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...।

໗໗໗। ᨶᩮᩅ ᩈᩮᩣ ᨠᩁᩮᩣᨲᩥ ᨶ ᩈᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩥ, ᨶ ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᨶ ᩋᨬ᩠ᨬᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ। ᩋᩈᨿᩴᨠᩣᩁᩴ ᩋᨷᩁᩴᨠᩣᩁᩴ ᩋᨵᩥᨧ᩠ᨧᩈᨾᩩᨷ᩠ᨷᨶ᩠ᨶᩴ ᩈᩩᨡᨴᩩᨠ᩠ᨡᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...।

໗໗໘। ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩥ ᨠᨾ᩠ᨾᩣᨶᩥ ᩏᨷᩃᨻ᩠ᨽᨶ᩠ᨲᩦᨲᩥ, ᨠᩃ᩠ᨿᩣᨱᨷᩣᨷᨠᩣᨶᩴ ᨠᨾ᩠ᨾᩣᨶᩴ ᨠᨲ᩠ᨲᩣ ᨠᩣᩁᩮᨲᩣ ᩅᩥᨷᩣᨠᨷᨭᩥᩈᩴᩅᩮᨴᩦ ᨷᩩᨣ᩠ᨣᩃᩮᩣ ᩏᨷᩃᨻ᩠ᨽᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ। ᩈᩮᩣ ᨠᩁᩮᩣᨲᩥ ᩈᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩥ, ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᩋᨬ᩠ᨬᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩥ, ᩈᩮᩣ ᨧ ᩋᨬ᩠ᨬᩮᩣ ᨧ ᨠᩁᩮᩣᨶ᩠ᨲᩥ ᩈᩮᩣ ᨧ ᩋᨬ᩠ᨬᩮᩣ ᨧ ᨷᨭᩥᩈᩴᩅᩮᨴᩮᨶ᩠ᨲᩥ, ᨶᩮᩅ ᩈᩮᩣ ᨠᩁᩮᩣᨲᩥ ᨶ ᩈᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩥ, ᨶ ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᨶ ᩋᨬ᩠ᨬᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...।

໗໗໙। ᩈᩮᩣ ᨠᩁᩮᩣᨲᩥ ᩈᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩥ, ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᩋᨬ᩠ᨬᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩥ, ᩈᩮᩣ ᨧ ᩋᨬ᩠ᨬᩮᩣ ᨧ ᨠᩁᩮᩣᨶ᩠ᨲᩥ ᩈᩮᩣ ᨧ ᩋᨬ᩠ᨬᩮᩣ ᨧ ᨷᨭᩥᩈᩴᩅᩮᨴᩮᨶ᩠ᨲᩥ, ᨶᩮᩅ ᩈᩮᩣ ᨠᩁᩮᩣᨲᩥ ᨶ ᩈᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩥ, ᨶ ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᨶ ᩋᨬ᩠ᨬᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ। ᩈᨿᩴᨠᨲᩴ ᩈᩩᨡᨴᩩᨠ᩠ᨡᩴ, ᨷᩁᩴᨠᨲᩴ ᩈᩩᨡᨴᩩᨠ᩠ᨡᩴ, ᩈᨿᩴᨠᨲᨬ᩠ᨧ ᨷᩁᩴᨠᨲᨬ᩠ᨧ ᩈᩩᨡᨴᩩᨠ᩠ᨡᩴ, ᩋᩈᨿᩴᨠᩣᩁᩴ ᩋᨷᩁᩴᨠᩣᩁᩴ ᩋᨵᩥᨧ᩠ᨧᩈᨾᩩᨷ᩠ᨷᨶ᩠ᨶᩴ ᩈᩩᨡᨴᩩᨠ᩠ᨡᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ ...।

𑄷𑄾𑄶𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄷𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄥𑄳𑄥 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄸𑅁 𑄖𑄥𑄳𑄥 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄥𑄳𑄥 𑄖𑄥𑄳𑄥𑄬𑄤 [illegible] [illegible], [illegible] [illegible], [illegible] [illegible]? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄹𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄪𑄉𑄳𑄉𑄣𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄺𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, [illegible] [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄻𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨 ...𑄛𑄬 ... [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨 ... [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨 ... [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨 ... [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨 ... [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨 ... [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, [illegible] [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄼𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 [illegible] [illegible], [illegible] [illegible]? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄽𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄾𑅁 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨, [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄥𑄳𑄥 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄾𑄿𑅁 𑄖𑄥𑄳𑄥 [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄥𑄳𑄥 𑄖𑄥𑄳𑄥𑄬𑄤 [illegible] [illegible], [illegible] [illegible], [illegible] [illegible]? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... [illegible] 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨,

ᩅᩥᨸᩣᨠᨸᨭᩥᩈᩴᩅᩮᨴᩦ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨸᩩᨣ᩠ᨣᩃᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ, ᨸᩩᨣ᩠ᨣᩃᩔ ᨸᨭᩥᩈᩴᩅᩮᨴᩦ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...।

᪑᪙᪐। ᩅᩥᨸᩣᨠᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ, ᩅᩥᨸᩣᨠᨸᨭᩥᩈᩴᩅᩮᨴᩦ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᨲ᩠ᨳᩦᨲᩥ, ᨶᩥᨻ᩠ᨻᩣᨶᩔ ᨸᨭᩥᩈᩴᩅᩮᨴᩦ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...।

᪑᪙᪑। ᩅᩥᨸᩣᨠᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ, ᩅᩥᨸᩣᨠᨸᨭᩥᩈᩴᩅᩮᨴᩦ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨸᨮᩅᩦ ᩋᨲ᩠ᨳᩦᨲᩥ ...ᨸᩮ ... ᨸᨮᩅᩦᩈᨶ᩠ᨵᩣᩁᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ ... ᩈᩥᨶᩮᩁᩩᨸᨻ᩠ᨻᨲᩁᩣᨩᩣ ᩋᨲ᩠ᨳᩦᨲᩥ ... ᩋᩣᨸᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ ... ᨲᩮᨩᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ ... ᩅᩣᨿᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ ... ᨲᩥᨱᨠᨭ᩠ᨮᩅᨶᨸ᩠ᨸᨲᨿᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ, ᨲᩥᨱᨠᨭ᩠ᨮᩅᨶᨸ᩠ᨸᨲᩦᨶᩴ ᨸᨭᩥᩈᩴᩅᩮᨴᩦ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...।

᪑᪙᪒। ᩅᩥᨸᩣᨠᩮᩣ ᩋᨲ᩠ᨳᩦᨲᩥ, ᩅᩥᨸᩣᨠᨸᨭᩥᩈᩴᩅᩮᨴᩦ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨬ᩠ᨬᩮᩣ ᩅᩥᨸᩣᨠᩮᩣ, ᩋᨬ᩠ᨬᩮᩣ ᩅᩥᨸᩣᨠᨸᨭᩥᩈᩴᩅᩮᨴᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ। (ᩈᩴᨡᩥᨲ᩠ᨲᩴ)

ᨸᩩᩁᩥᩈᨠᩣᩁᩣᨶᩩᨿᩮᩣᨣᩮᩣ।

ᨠᩃ᩠ᨿᩣᨱᩅᨣ᩠ᨣᩮᩣ ᨸᨮᨾᩮᩣ।

᪑᪔। ᩋᨽᩥᨬ᩠ᨬᩣᨶᩩᨿᩮᩣᨣᩮᩣ

᪑᪙᪓। ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶᩣ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᩋᨲ᩠ᨳᩥ ᨠᩮᩣᨧᩥ ᩍᨴ᩠ᨵᩥᩴ ᩅᩥᨠᩩᨻ᩠ᨻᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᩋᨲ᩠ᨳᩥ ᨠᩮᩣᨧᩥ ᩍᨴ᩠ᨵᩥᩴ ᩅᩥᨠᩩᨻ᩠ᨻᨲᩥ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶᩣ''ᨲᩥ।

᪑᪙᪔। ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶᩣ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᩋᨲ᩠ᨳᩥ ᨠᩮᩣᨧᩥ ᨴᩥᨻ᩠ᨻᩣᨿ ᩈᩮᩣᨲᨵᩣᨲᩩᨿᩣ ᩈᨴ᩠ᨴᩴ ᩈᩩᨱᩣᨲᩥ ...ᨸᩮ ... ᨸᩁᨧᩥᨲ᩠ᨲᩴ ᩅᩥᨩᩣᨶᩣᨲᩥ ... ᨸᩩᨻ᩠ᨻᩮᨶᩥᩅᩣᩈᩴ ᩋᨶᩩᩔᩁᨲᩥ ... ᨴᩥᨻ᩠ᨻᩮᨶ ᨧᨠ᩠ᨡᩩᨶᩣ ᩁᩪᨸᩴ ᨸᩔᨲᩥ ... ᩋᩣᩈᩅᩣᨶᩴ ᨡᨿᩴ ᩈᨧ᩠ᨨᩥᨠᩁᩮᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᩋᨲ᩠ᨳᩥ ᨠᩮᩣᨧᩥ ᩋᩣᩈᩅᩣᨶᩴ ᨡᨿᩴ ᩈᨧ᩠ᨨᩥᨠᩁᩮᩣᨲᩥ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᨸᩩᨣ᩠ᨣᩃᩮᩣ ᩏᨸᩃᨻ᩠ᨽᨲᩥ ᩈᨧ᩠ᨧᩥᨠᨭ᩠ᨮᨸᩁᨾᨲ᩠ᨳᩮᨶᩣ''ᨲᩥ।

𑄷𑄺𑄻। 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄄𑄘𑄳𑄙𑄨𑄁 𑄤𑄨𑄇𑄪𑄝𑄳𑄝𑄖𑄩𑄖𑄨 𑄇𑄖𑄳𑄤𑅅 𑄖𑄬𑄚 𑄌 𑄇𑅅𑄢𑄕𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄡𑄮 𑄄𑄘𑄳𑄙𑄨𑄁 𑄤𑄨𑄇𑄪𑄝𑄳𑄝𑄖𑄨, 𑄥𑄳𑄤𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮? 𑄡𑄮 𑄄𑄘𑄳𑄙𑄨𑄁 𑄚 𑄤𑄨𑄇𑄪𑄝𑄳𑄝𑄖𑄨, 𑄚 𑄥𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄷𑄺𑄼। 𑄡𑄮 𑄘𑄨𑄝𑄳𑄝𑅅𑄡 𑄥𑄮𑄖𑄙𑅅𑄖𑄪𑄡𑅅 𑄥𑄘𑄳𑄘𑄁 𑄥𑄪𑄕𑅅𑄖𑄨 ...𑄛𑄬... 𑄡𑄮 𑄛𑄢𑄌𑄨𑄖𑄳𑄖𑄁 𑄎𑅅𑄚𑅅𑄖𑄨 ... 𑄡𑄮 𑄛𑄪𑄝𑄳𑄝𑄬𑄚𑄨𑄤𑅅𑄥𑄁 𑄃𑄚𑄪𑄥𑄳𑄥𑄢𑄖𑄨 ... 𑄡𑄮 𑄘𑄨𑄝𑄳𑄝𑄬𑄚 𑄌𑄇𑄳𑄈𑄪𑄚𑅅 𑄢𑄫𑄛𑄁 𑄛𑄥𑄳𑄥𑄖𑄨 ... 𑄡𑄮 𑄃𑅅𑄥𑄤𑅅𑄚𑄁 𑄈𑄡𑄁 𑄥𑄌𑄳𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄥𑄳𑄤𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮? 𑄡𑄮 𑄃𑅅𑄥𑄤𑅅𑄚𑄁 𑄈𑄡𑄁 𑄚 𑄥𑄌𑄳𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄚 𑄥𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄃𑄞𑄨𑄐𑄳𑄐𑅅𑄚𑄪𑄡𑄮𑄉𑄮।

𑄷𑄻-𑄷𑄾। 𑄐𑅅𑄖𑄇𑅅𑄚𑄪𑄡𑄮𑄉𑅅𑄘𑄨

𑄷𑄺𑄽। 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄟𑅅𑄖𑅅 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄟𑅅𑄖𑅅 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅’’𑄖𑄨।

𑄷𑄺𑄾। 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄛𑄨𑄖𑅅 𑄃𑄖𑄳𑄗𑄨 ...𑄛𑄬... 𑄞𑅅𑄖𑅅 𑄃𑄖𑄳𑄗𑄨 ... 𑄞𑄉𑄨𑄚𑄩 𑄃𑄖𑄳𑄗𑄨 ... 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄃𑄖𑄳𑄗𑄨 ... 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮 𑄃𑄖𑄳𑄗𑄨 ... 𑄤𑄬𑄥𑄳𑄥𑄮 𑄃𑄖𑄳𑄗𑄨 ... 𑄥𑄪𑄘𑄳𑄘𑄮 𑄃𑄖𑄳𑄗𑄨 ... 𑄉𑄦𑄑𑄳𑄒𑄮 𑄃𑄖𑄳𑄗𑄨 ... 𑄛𑄝𑄳𑄝𑄎𑄨𑄖𑄮 𑄃𑄖𑄳𑄗𑄨 ... 𑄘𑄬𑄤𑄮 𑄃𑄖𑄳𑄗𑄨 ... 𑄟𑄚𑄪𑄥𑄳𑄥𑄮 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄟𑄚𑄪𑄥𑄳𑄥𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅’’𑄖𑄨।

𑄷𑄺𑄿। 𑄟𑅅𑄖𑅅 𑄃𑄖𑄳𑄗𑄩𑄖𑄨 𑄇𑄖𑄳𑄤𑅅 𑄖𑄬𑄚 𑄌 𑄇𑅅𑄢𑄕𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄚 𑄟𑅅𑄖𑅅 𑄦𑄪𑄖𑄳𑄤𑅅 𑄟𑅅𑄖𑅅 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄚 𑄛𑄨𑄖𑅅 𑄦𑄪𑄖𑄳𑄤𑅅 ...𑄛𑄬... 𑄚 𑄞𑅅𑄖𑅅 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄞𑄉𑄨𑄚𑄩 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄈𑄖𑄳𑄖𑄨𑄡𑄮 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄝𑄳𑄢𑅅𑄦𑄳𑄟𑄕𑄮 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄤𑄬𑄥𑄳𑄥𑄮 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄥𑄪𑄘𑄳𑄘𑄮 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄉𑄦𑄑𑄳𑄒𑄮 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄛𑄝𑄳𑄝𑄎𑄨𑄖𑄮 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄘𑄬𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 ... 𑄚 𑄟𑄚𑄪𑄥𑄳𑄥𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄟𑄚𑄪𑄥𑄳𑄥𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

၂၀၀၊ ဖွတ် ဘတဲထိတိ ဇတ္တဲ တေဏ ၁ ကဏဖောဏ ပုဂံဂလွ ဘုပလဗဘတိ
သဗဲဗိကဏ္ဍဇပဏဖတဲထေဏ်တိ ? ဘဲဖဏ်တဲ၊ ဘတဲထိ ကွဗိ ဖွတ် ဟုတ္တဲ ဏ ဖွတ်
ဟွတီတိ ? ဘဲဖဏ်တဲ၊ ဘတဲထိ ကွဗိ ပုဂံဂလွ ဟုတ္တဲ ဏ ပုဂံဂလွ ဟွတီတိ ? ဏ ဟေမံ
ဗတဲတဗဲဖေ . . . ပေ . . . ၊

ဘတဲထိ ကွဗိ ပိတ် ဟုတ္တဲ . . . ဘတ် ဟုတ္တဲ . . . ဘဂိဏ် ဟုတ္တဲ . . . ဇတဲတိယွ
ဟုတ္တဲ . . . ဗြဟဲဖဏ္ဍ ဟုတ္တဲ . . . ဖေသဲသွ ဟုတ္တဲ . . . သုဘဲဘွ ဟုတ္တဲ . . . ဂဟဏ္ဍ ဟုတ္တဲ . . .
ပဗဲဇဏ္ဍ ဟုတ္တဲ . . . ဘေမွ ဟုတ္တဲ . . . ဖဏုသဲသွ ဟုတ္တဲ ဏ ဖဏုသဲသွ ဟွတီတိ ? ဘဲဖဏ်တဲ၊
ဘတဲထိ ကွဗိ ပုဂံဂလွ ဟုတ္တဲ ဏ ပုဂံဂလွ ဟွတီတိ ? ဏ ဟေမံ ဗတဲတဗဲဖေ . . . ပေ . . . ၊

၇။ ပဏ္ဍဖေဗဲဏုယွဂ္ဂ

၂၀၇၊ ဏ ဗတဲတဗဲဗံ – ‘‘ပုဂံဂလွ ဘုပလဗဘတိ
သဗဲဗိကဏ္ဍဇပဏဖတဲထေဏ်’’တိ ? ဘဲဖဏ်တဲ၊ ဏဏု သွတ်ပဏ်ဏ္ဍ ဘတဲထိတိ ?
ဘဲဖဏ်တဲ၊ ဟဗဲဗိ သွတ်ပဏ်ဏ္ဍ ဘတဲထိ, တေဏ ဗတ ဇေ ဗတဲတဗဲဖေ – ‘‘ပုဂံဂလွ
ဘုပလဗဘတိ သဗဲဗိကဏ္ဍဇပဏဖတဲထေဏ်’’တိ၊

၂၀၂၊ ဏ ဗတဲတဗဲဗံ – ‘‘ပုဂံဂလွ ဘုပလဗဘတိ
သဗဲဗိကဏ္ဍဇပဏဖတဲထေဏ်’’တိ ? ဘဲဖဏ်တဲ၊ ဏဏု သကဘဲဂဲဖီ ဘတဲထိ . . . ပေ . . .
ဘဏ်ဂဲဖီ ဘတဲထိ . . . ဘဏဟ ဘတဲထိ . . . ဘုဘတွဘဲဂဗိဖုတဲတွ ဘတဲထိ . . .
ပဗဲဗဲဗိဖုတဲတွ ဘတဲထိ . . . ကယသကဲဇိ [ကယသကဲဇီ (သျ၊)] ဘတဲထိ . . .
ဘဏ္ဍဇဲပဲပတဲတွ ဘတဲထိ . . . သဘဲဒဲဗိဖုတဲတွ ဘတဲထိ . . . ဇဖဲဖဲဏုသဲဇီ ဘတဲထိ . . .
သဘဲဒဲဏုသဲဇီ ဘတဲထိတိ ? ဘဲဖဏ်တဲ၊

ဟဗဲဗိ သဘဲဒဲဏုသဲဇီ ဘတဲထိ, တေဏ ဗတ ဇေ ဗတဲတဗဲဖေ – ‘‘ပုဂံဂလွ
ဘုပလဗဘတိ သဗဲဗိကဏ္ဍဇပဏဖတဲထေဏ်’’တိ၊

၂၀၃၊ သွတ်ပဏ်ဏ္ဍ ဘတဲထိတိ ဇတ္တဲ တေဏ ၁ ကဏဖောဏ ပုဂံဂလွ ဘုပလဗဘတိ
သဗဲဗိကဏ္ဍဇပဏဖတဲထေဏ်တိ ? ဘဲဖဏ်တဲ၊ ဘတဲထိ ကွဗိ ဏ သွတ်ပဏ်ဏ္ဍ ဟုတ္တဲ
သွတ်ပဏ်ဏ္ဍ ဟွတီတိ ? ဘဲဖဏ်တဲ၊ ဘတဲထိ ကွဗိ ဏ ပုဂံဂလွ ဟုတ္တဲ ပုဂံဂလွ ဟွတီတိ ?
ဏ ဟေမံ ဗတဲတဗဲဖေ . . . ပေ . . . ၊

၂၀၉၊ ဘတဲထိ ကွဗိ ဏ သကဘဲဂဲဖီ ဟုတ္တဲ . . . ဏ ဘဏ်ဂဲဖီ ဟုတ္တဲ . . . ဏ ဘဏဟ
ဟုတ္တဲ . . . ဏ ဘုဘတွဘဲဂဗိဖုတဲတွ ဟုတ္တဲ . . . ဏ ပဗဲဗဲဗိဖုတဲတွ ဟုတ္တဲ . . . ဏ

𑄇𑄡𑄧𑄥𑄧𑄇𑄴𑄈𑄨 𑄦𑄪𑄖𑄴𑄤 ... 𑄚𑄧 𑄘𑄨𑄑𑄴𑄒𑄨𑄛𑄴𑄛𑄧𑄖𑄴𑄖𑄮 𑄦𑄪𑄖𑄴𑄤 ... 𑄚𑄧 𑄥𑄧𑄘𑄴𑄙𑄤𑄨𑄟𑄪𑄖𑄴𑄖𑄮 𑄦𑄪𑄖𑄴𑄤 ... 𑄚𑄧 𑄙𑄧𑄟𑄴𑄟𑄚𑄪𑄥𑄢𑄩 𑄦𑄪𑄖𑄴𑄤 ... 𑄚𑄧 𑄥𑄧𑄘𑄴𑄙𑄚𑄪𑄥𑄢𑄩 𑄦𑄪𑄖𑄴𑄤 𑄥𑄧𑄘𑄴𑄙𑄚𑄪𑄥𑄢𑄩 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑄅 𑄃𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄚𑄧 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄦𑄪𑄖𑄴𑄤 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄸𑄶𑄽𑅁 𑄥𑄮𑄖𑄛𑄧𑄚𑄴𑄚𑄮 𑄃𑄖𑄴𑄗𑄩𑄖𑄨 𑄇𑄧𑄖𑄴𑄤 𑄖𑄬𑄚𑄧 𑄌𑄧 𑄇𑄢𑄧𑄕𑄬𑄚𑄧 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄅𑄛𑄧𑄣𑄧𑄝𑄴𑄞𑄧𑄖𑄨 𑄥𑄧𑄌𑄴𑄌𑄨𑄇𑄧𑄑𑄴𑄒𑄧𑄛𑄧𑄢𑄧𑄟𑄧𑄑𑄴𑄒𑄬𑄚𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄥𑄮𑄖𑄛𑄧𑄚𑄴𑄚𑄮 𑄦𑄪𑄖𑄴𑄤 𑄚𑄧 𑄥𑄮𑄖𑄛𑄧𑄚𑄴𑄚𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄦𑄪𑄖𑄴𑄤 𑄚𑄧 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄥𑄧𑄇𑄧𑄘𑄉𑄟𑄩 𑄦𑄪𑄖𑄴𑄤 ... 𑄃𑄚𑄉𑄟𑄩 𑄦𑄪𑄖𑄴𑄤 𑄚𑄧 𑄃𑄚𑄉𑄟𑄩 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄦𑄪𑄖𑄴𑄤 𑄚𑄧 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄧𑄑𑄨𑄤𑄬𑄙𑄚𑄪𑄡𑄮𑄉𑄮𑅁

𑄸𑄶𑅁 𑄥𑄧𑄋𑄴𑄊𑄚𑄪𑄡𑄮𑄉𑄮

𑄸𑄶𑄾𑅁 𑄚𑄧 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄧𑄁 – ‘‘𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄅𑄛𑄧𑄣𑄧𑄝𑄴𑄞𑄧𑄖𑄨 𑄥𑄧𑄌𑄴𑄌𑄨𑄇𑄧𑄑𑄴𑄒𑄧𑄛𑄧𑄢𑄧𑄟𑄧𑄑𑄴𑄒𑄬𑄚’’𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄚𑄧𑄚𑄪 𑄌𑄧𑄖𑄴𑄖𑄢𑄮 𑄛𑄪𑄢𑄨𑄥𑄧𑄡𑄪𑄉 𑄃𑄑𑄴𑄒𑄧 𑄛𑄪𑄢𑄨𑄥𑄧𑄛𑄪𑄉𑄴𑄉𑄧𑄣 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄦𑄧𑄐𑄴𑄌𑄨 𑄌𑄧𑄖𑄴𑄖𑄢𑄮 𑄛𑄪𑄢𑄨𑄥𑄧𑄡𑄪𑄉 𑄃𑄑𑄴𑄒𑄧 𑄛𑄪𑄢𑄨𑄥𑄧𑄛𑄪𑄉𑄴𑄉𑄧𑄣 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚𑄧 𑄤𑄧𑄖𑄧 𑄢𑄬 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 – ‘‘𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄅𑄛𑄧𑄣𑄧𑄝𑄴𑄞𑄧𑄖𑄨 𑄥𑄧𑄌𑄴𑄌𑄨𑄇𑄧𑄑𑄴𑄒𑄧𑄛𑄧𑄢𑄧𑄟𑄧𑄑𑄴𑄒𑄬𑄚’’𑄖𑄨𑅁

𑄸𑄶𑄿𑅁 𑄌𑄧𑄖𑄴𑄖𑄢𑄮 𑄛𑄪𑄢𑄨𑄥𑄧𑄡𑄪𑄉 𑄃𑄑𑄴𑄒𑄧 𑄛𑄪𑄢𑄨𑄥𑄧𑄛𑄪𑄉𑄴𑄉𑄧𑄣 𑄃𑄖𑄴𑄗𑄩𑄖𑄨 𑄇𑄧𑄖𑄴𑄤 𑄖𑄬𑄚𑄧 𑄌𑄧 𑄇𑄢𑄧𑄕𑄬𑄚𑄧 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄅𑄛𑄧𑄣𑄧𑄝𑄴𑄞𑄧𑄖𑄨 𑄥𑄧𑄌𑄴𑄌𑄨𑄇𑄧𑄑𑄴𑄒𑄧𑄛𑄧𑄢𑄧𑄟𑄧𑄑𑄴𑄒𑄬𑄚𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄌𑄧𑄖𑄴𑄖𑄢𑄮 𑄛𑄪𑄢𑄨𑄥𑄧𑄡𑄪𑄉 𑄃𑄑𑄴𑄒𑄧 𑄛𑄪𑄢𑄨𑄥𑄧𑄛𑄪𑄉𑄴𑄉𑄧𑄣 𑄝𑄪𑄘𑄴𑄙𑄧𑄛𑄖𑄪𑄞𑄤 𑄛𑄖𑄪𑄞𑄧𑄤𑄧𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄝𑄪𑄘𑄴𑄙𑄧𑄛𑄖𑄪𑄞𑄤 𑄛𑄖𑄪𑄞𑄧𑄤𑄧𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄝𑄪𑄘𑄴𑄙𑄧𑄛𑄖𑄪𑄞𑄤 𑄛𑄖𑄪𑄞𑄧𑄤𑄧𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄝𑄪𑄘𑄴𑄙𑄧𑄥𑄴𑄥𑄧 𑄞𑄧𑄉𑄧𑄤𑄧𑄖𑄮 𑄛𑄧𑄢𑄨𑄚𑄨𑄝𑄴𑄝𑄪𑄖𑄬 𑄅𑄌𑄴𑄍𑄨𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮, 𑄚𑄧𑄖𑄴𑄗𑄨 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄧𑄋𑄴𑄊𑄚𑄪𑄡𑄮𑄉𑄮𑅁

𑄸𑄽𑅁 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄥𑄞𑅅𑄉𑅅𑄚𑄪𑄠𑄮𑄉𑄮

𑄸𑄶𑄾𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄚𑄬𑄤 𑄥𑄋𑄴𑄈𑄖𑄮 𑄚𑅅𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄸𑄶𑄿𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄚𑄬𑄤 𑄥𑄋𑄴𑄈𑄖𑄮 𑄚𑅅𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄋𑄴𑄈𑄖𑄐𑄴𑄌 𑄃𑄥𑄋𑄴𑄈𑄖𑄐𑄴𑄌 𑄒𑄛𑄬𑄖𑄴𑄤𑅅 𑄃𑄐𑄴𑄐𑅅 𑄖𑄖𑄨𑄠𑅅 𑄇𑄮𑄑𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄸𑄷𑄶𑅁 𑄥𑄋𑄴𑄈𑄖𑄐𑄴𑄌 𑄃𑄥𑄋𑄴𑄈𑄖𑄐𑄴𑄌 𑄒𑄛𑄬𑄖𑄴𑄤𑅅 𑄃𑄐𑄴𑄐𑅅 𑄖𑄖𑄨𑄠𑅅 𑄇𑄮𑄑𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ''𑄘𑄴𑄤𑄬𑄟𑅅, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄙𑅅𑄖𑄪𑄠𑄮𑅁 𑄇𑄖𑄟𑅅 𑄘𑄴𑄤𑄬? 𑄥𑄋𑄴𑄈𑄖𑅅 𑄌 𑄙𑅅𑄖𑄪 𑄃𑄥𑄋𑄴𑄈𑄖𑅅 𑄌 𑄙𑅅𑄖𑄪𑅁 𑄄𑄟𑅅 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄘𑄴𑄤𑄬 𑄙𑅅𑄖𑄪𑄠𑄮''𑄖𑄨 [𑄟𑅁 𑄚𑄨𑅁 𑄹𑅁𑄷𑄸𑄻, 𑄃𑅅𑄣𑄛𑄚𑄟𑄖𑄴𑄖𑄟𑄬𑄤 𑄚𑄁]! 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄥𑄋𑄴𑄈𑄖𑄐𑄴𑄌 𑄃𑄥𑄋𑄴𑄈𑄖𑄐𑄴𑄌 𑄒𑄛𑄬𑄖𑄴𑄤𑅅 𑄃𑄐𑄴𑄐𑅅 𑄖𑄖𑄨𑄠𑅅 𑄇𑄮𑄑𑄩''𑄖𑄨𑅁

𑄸𑄷𑄷𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄚𑄬𑄤 𑄥𑄋𑄴𑄈𑄖𑄮 𑄚𑅅𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄐𑄴𑄐𑄁 𑄥𑄋𑄴𑄈𑄖𑄁, 𑄃𑄐𑄴𑄐𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄁, 𑄃𑄐𑄴𑄐𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄸𑄷𑄸𑅁 𑄢𑄫𑄛𑄁 𑄥𑄋𑄴𑄈𑄖𑄁, 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄁, 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄚𑄬𑄤 𑄥𑄋𑄴𑄈𑄖𑄮 𑄚𑅅𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄐𑄴𑄐𑄁 𑄢𑄫𑄛𑄁, 𑄃𑄐𑄴𑄐𑄁 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁, 𑄃𑄐𑄴𑄐𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄸𑄷𑄹𑅁 𑄤𑄬𑄘𑄚𑅅 𑄥𑄋𑄴𑄈𑄖𑅅, 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄁, 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄚𑄬𑄤 𑄥𑄋𑄴𑄈𑄖𑄮 𑄚𑅅𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄐𑄴𑄐𑅅 𑄤𑄬𑄘𑄚𑅅, 𑄃𑄐𑄴𑄐𑄁 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁, 𑄃𑄐𑄴𑄐𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄥𑄐𑄴𑄐𑅅 ... 𑄥𑄋𑄴𑄈𑅅𑄢𑅅 ... 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄥𑄋𑄴𑄈𑄖𑄁, 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄁, 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄚𑄬𑄤 𑄥𑄋𑄴𑄈𑄖𑄮 𑄚𑅅𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄐𑄴𑄐𑄁 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁, 𑄃𑄐𑄴𑄐𑄁 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁, 𑄃𑄐𑄴𑄐𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄸𑄷𑄺𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄅𑄛𑄴𑄛𑅅𑄘𑄮 𑄛𑄐𑄴𑄐𑅅𑄠𑄖𑄨, 𑄤𑄠𑄮 𑄛𑄐𑄴𑄐𑅅𑄠𑄖𑄨, 𑄒𑄨𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄗𑄖𑄴𑄖𑄁 𑄛𑄐𑄴𑄐𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ''𑄖𑄩𑄕𑄨𑄟𑅅𑄚𑄨, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄋𑄴𑄈𑄖𑄥𑄴𑄥

သစ်ိကဋ္ဌပရမတ္ထေန၊ သစ်ိကတ္ထံ, ဘိက္ခဝေ, ဒေသေဿာမိ [ကတမာ့ တီဟိ (ဘ၊ ဏိ၊ ၁၊၉၇)] ဘုပပ်ဒ္ဒ ပဇ်ဇ်ယတိ, ဖယ္ဂ ပဇ်ဇ်ယတိ, ဇီတံ့ ဘဇ်ဇ်ထတိတံ ပဇ်ဇ်ယတိ''တိ [ဘ၊ ဏိ၊ ၁၊၉၇]၊ ပုဂ္ဂလဿ ဘုပပ်ဒ္ဒ ပဇ်ဇ်ယတိ, ဖယ္ဂ ပဇ်ဇ်ယတိ, ဇီတဿ ဘဇ်ဇ်ထတိတံ ပဇ်ဇ်ယတိ; တေဏ ဟိ ပုဂ္ဂလော သစ်ိကဋ္ဌောတိ၊

၃၇၁၊ ပုဂ္ဂလဿ ဏ ဘုပပ်ဒ္ဒ ပဇ်ဇ်ယတိ, ဏ ဖယ္ဂ ပဇ်ဇ်ယတိ, ဏ ဇီတဿ ဘဇ်ဇ်ထတိတံ ပဇ်ဇ်ယတီတိ? ဘ်ဖဏ်တ၊ ပုဂ္ဂလော ဘသစ်ိကဋ္ဌောတိ? ဏ ဟေဓံ ဗတ်တပ်ဗေ ...ပေ... ဗုတ်တံ ဘဂဗတာ – ''တီဟိဖ်ဏိ, ဘိက္ခဝေ, ဘသစ်ိကတဿ ဘသစ်ိကဋ္ဌပရမတ္ထေန၊ ဘသစ်ိကတ္ထံ, ဘိက္ခဝေ, ဒေသေဿာမိ ဏ ဘုပပ်ဒ္ဒ ပဇ်ဇ်ယတိ, ဏ ဖယ္ဂ ပဇ်ဇ်ယတိ, ဏ ဇီတံ့ ဘဇ်ဇ်ထတိတံ ပဇ်ဇ်ယတိ''တိ [ဘ၊ ဏိ၊ ၁၊၉၈]၊ ပုဂ္ဂလဿ ဏ ဘုပပ်ဒ္ဒ ပဇ်ဇ်ယတိ, ဏ ဖယ္ဂ ပဇ်ဇ်ယတိ, ဏ ဇီတဿ ဘဇ်ဇ်ထတိတံ ပဇ်ဇ်ယတိ; တေဏ ဟိ ပုဂ္ဂလော ဘသစ်ိကဋ္ဌောတိ၊

၃၇၃၊ ပဏ်ဏိဗိဖုတ္တ ပုဂ္ဂလော ဘတံထတံထဖဲဂီ, ဏတံထတံထဖဲဂီတိ? ဘတံထတံထဖဲဂီတိ၊ ပဏ်ဏိဗိဖုတ္တ ပုဂ္ဂလော သသံသတ္တောတိ? ဏ ဟေဓံ ဗတ်တပ်ဗေ ...ပေ... ဏတံထတံထဖဲဂီတိ၊ ပဏ်ဏိဗိဖုတ္တ ပုဂ္ဂလော ဘုဗဲသိဏ်ဏွောတိ? ဏ ဟေဓံ ဗတ်တပ်ဗေ ...ပေ...၊

၃၇၇၊ ပုဂ္ဂလော ကိ ဏိသံသ်ယ တိဋ္ဌတီတိ? ဘဓံ ဏိသံသ်ယ တိဋ္ဌတီတိ၊ ဘမ္ဗ ဘဏိဗဲဒ္ဓ သစ်ိကတ္တ ပဋ္ဌိဗဲသဖုပဲပဏ်ဏ္တ ဂယဒဖဲဗ္ဗ ဖယဒဖဲဗ္ဗ ဗိတ်ဂဒဖဲဗ္ဗ ဏိတ္တဒဒဖဲဗ္ဗ ဗိပဏ်ဏိဖဒဖဲဗ္ဗောတိ? ဘ်ဖဏ်တ၊ ပုဂ္ဂလောပိ ဘဏိဗဲဒ္ဓ သစ်ိကတ္တ ပဋ္ဌိဗဲသဖုပဲပဏ်ဏ္တ ဂယဒဖဲဗ္ဗ ဖယဒဖဲဗ္ဗ ဗိတ်ဂဒဖဲဗ္ဗ ဏိတ္တဒဒဖဲဗ္ဗ ဗိပဏ်ဏိဖဒဖဲဗ္ဗောတိ? ဏ ဟေဓံ ဗတ်တပ်ဗေ ...ပေ...၊

၃၇၈၊ ဏ ဗတ်တပ်ဗံ – ''ပုဂ္ဂလော ဘုပလဗ်ဘတိ သဗဲဗိကဋ္ဌပရဖတ်ထေဏ''တိ? ဘ်ဖဏ်တ၊ ဏဏု ဘတ်ထိ ကောစိ သုခံ ဗောဏံ ဗေဒိယမာဏော ''သုခံ ဗောဏံ ဗေဒိယာမီ''တိ ပဇာဏာတီတိ? ဘ်ဖဏ်တ၊ ဟဉ္စိ ဘတ်ထိ ကောစိ သုခံ ဗောဏံ ဗေဒိယမာဏော ''သုခံ ဗောဏံ ဗေဒိယာမီ''တိ ပဇာဏာတိ, တေဏ ဗတ ရေ ဗတ်တပ်ဗေ – ''ပုဂ္ဂလော ဘုပလဗ်ဘတိ သဗဲဗိကဋ္ဌပရဖတ်ထေဏ''တိ၊

၃၇၉၊ ဏ ဗတ်တပ်ဗံ – ''ပုဂ္ဂလော ဘုပလဗ်ဘတိ သဗဲဗိကဋ္ဌပရဖတ်ထေဏ''တိ? ဘ်ဖဏ်တ၊ ဏဏု ဘတ်ထိ ကောစိ ဒုက္ခံ ဗောဏံ ဗေဒိယမာဏော ...ပေ... ဘဒုက္ခမသုခံ ဗောဏံ ဗေဒိယမာဏော ''ဘဒုက္ခမသုခံ ဗောဏံ ဗေဒိယာမီ''တိ ပဇာဏာတီတိ? ဘ်ဖဏ်တ၊ ဟဉ္စိ ဘတ်ထိ ကောစိ ဘဒုက္ခမသုခံ ဗောဏံ

မေဒိယဖုဿ ''ဘာဂုဂါဇယာသုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ပဏ္ဏတ္တိ, တေဏ ဗတ ဇေ ဗတ္တတပ်ပေ – ''ပုဂ္ဂလွ် ဘုပလဗ်ဘဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာ''တိ။

၁၁၀။ ဘတ္တိ ကွဲမိ သုဂံ မောဏ္ဏ မေဒိယဖုဿ ''သုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ပဏ္ဏတ္တိတိ ဂတ္တွ တေဏ ၁ ဂါဏဗောဏ ပုဂ္ဂလွ် ဘုပလဗ်ဘဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာတိ? ဘာဖဏ္ဏတ္တ။ ယွ် သုဂံ မောဏ္ဏ မေဒိယဖုဿ ''သုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ပဏ္ဏတ္တိ, သွေမ ပုဂ္ဂလွ်; ယွ် သုဂံ မောဏ္ဏ မေဒိယဖုဿ ''သုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ဏ ပဏ္ဏတ္တိ, ဏ သွ် ပုဂ္ဂလွ်တိ? ဏ ဂေမံ ဗတ္တတပ်ပေ ...ပေ ...။

ယွ် ဥဂုဂံ မောဏ္ဏ မေဒိယဖုဿ ...ပေ ... ယွ် ဘာဂုဂါဇယာသုဂံ မောဏ္ဏ မေဒိယဖုဿ ''ဘာဂုဂါဇယာသုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ပဏ္ဏတ္တိ, သွေမ ပုဂ္ဂလွ်; ယွ် ဘာဂုဂါဇယာသုဂံ မောဏ္ဏ မေဒိယဖုဿ ''ဘာဂုဂါဇယာသုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ဏ ပဏ္ဏတ္တိ, ဏ သွ် ပုဂ္ဂလွ်တိ? ဏ ဂေမံ ဗတ္တတပ်ပေ ...ပေ ...။

၁၁၇။ ဘတ္တိ ကွဲမိ သုဂံ မောဏ္ဏ မေဒိယဖုဿ ''သုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ပဏ္ဏတ္တိတိ ဂတ္တွ တေဏ ၁ ဂါဏဗောဏ ပုဂ္ဂလွ် ဘုပလဗ်ဘဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာတိ? ဘာဖဏ္ဏတ္တ။ ဘဇ်ဇ သုဂ် မောဏ္ဏ, ဘဇ်ဇွ် သုဂံ မောဏ္ဏ မေဒိယဖုဿ ''သုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ပဏ္ဏတ္တိတိ? ဏ ဂေမံ ဗတ္တတပ်ပေ ...ပေ ... ဘဇ်ဇ ဥဂုဂ် မောဏ္ဏ ...ပေ ... ဘဇ်ဇ ဘာဂုဂါဇယာသုဂ် မောဏ္ဏ, ဘဇ်ဇွ် ဘာဂုဂါဇယာသုဂံ မောဏ္ဏ မေဒိယဖုဿ ''ဘာဂုဂါဇယာသုဂံ မောဏ္ဏ မေဒိယ်ဖီ''တိ ပဏ္ဏတ္တိတိ? ဏ ဂေမံ ဗတ္တတပ်ပေ ...ပေ ...။

၁၁၁။ ဏ ဗတ္တတပ်ပံ – ''ပုဂ္ဂလွ် ဘုပလဗ်ဘဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာ''တိ? ဘာဖဏ္ဏတ္တ။ ဏဏ ဘတ္တိ ကွဲမိ ဂါယေ ဂါယ်ဏုပဿီ ဗိဂဏတိတိ? ဘာဖဏ္ဏတ္တ။ ဂဇ်ဇိ ဘတ္တိ ကွဲမိ ဂါယေ ဂါယ်ဏုပဿီ ဗိဂဏတိ, တေဏ ဗတ ဇေ ဗတ္တတပ်ပေ – ''ပုဂ္ဂလွ် ဘုပလဗ်ဘဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာ''တိ။

၁၁၃။ ဏ ဗတ္တတပ်ပံ – ''ပုဂ္ဂလွ် ဘုပလဗ်ဘဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာ''တိ? ဘာဖဏ္ဏတ္တ။ ဏဏ ဘတ္တိ ကွဲမိ မောဏ္ဏသု ...ပေ ... ဗိတ္တေ ... ဒဓ်မေသု ဒဓ်မဏုပဿီ ဗိဂဏတိတိ? ဘာဖဏ္ဏတ္တ။ ဂဇ်ဇိ ဘတ္တိ ကွဲမိ ဒဓ်မေသု ဒဓ်မဏုပဿီ ဗိဂဏတိ, တေဏ ဗတ ဇေ ဗတ္တတပ်ပေ – ''ပုဂ္ဂလွ် ဘုပလဗ်ဘဘတိ သစ္စိကဋ္ဌပရမဋ္ဌေနာ''တိ။

𑄸𑄸𑄺𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄇𑄂𑄠𑄬 𑄇𑄂𑄠𑄂𑄚𑄪𑄛𑄥𑄳𑄥𑄩 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨 𑄇𑄖𑄳𑄤𑄂 𑄖𑄬𑄚 𑄌 𑄇𑄂𑄢𑄕𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄑𑄳𑄒𑄬𑄚𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄠𑄮 𑄇𑄂𑄠𑄬 𑄇𑄂𑄠𑄂𑄚𑄪𑄛𑄥𑄳𑄥𑄩 𑄤𑄨𑄦𑄢𑄖𑄨, 𑄥𑄳𑄤𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮; 𑄠𑄮 𑄃𑄐𑄳𑄐𑄮 𑄇𑄂𑄠𑄬 𑄇𑄂𑄠𑄂𑄚𑄪𑄛𑄥𑄳𑄥𑄩 𑄤𑄨𑄦𑄢𑄖𑄨, 𑄃𑄐𑄳𑄐𑄮 𑄥𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄠𑄮 𑄤𑄬𑄘𑄚𑄂𑄥𑄪 ...𑄛𑄬 ... 𑄌𑄨𑄖𑄳𑄖𑄬 ... 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄂𑄚𑄪𑄛𑄥𑄳𑄥𑄩 𑄤𑄨𑄦𑄢𑄖𑄨, 𑄥𑄳𑄤𑄬𑄤 𑄛𑄪𑄉𑄳𑄉𑄣𑄮; 𑄠𑄮 𑄃𑄐𑄳𑄐𑄮 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄂𑄚𑄪𑄛𑄥𑄳𑄥𑄩 𑄤𑄨𑄦𑄢𑄖𑄨, 𑄃𑄐𑄳𑄐𑄮 𑄥𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄸𑄸𑄻𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄇𑄂𑄠𑄬 𑄇𑄂𑄠𑄂𑄚𑄪𑄛𑄥𑄳𑄥𑄩 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨 𑄇𑄖𑄳𑄤𑄂 𑄖𑄬𑄚 𑄌 𑄇𑄂𑄢𑄕𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄑𑄳𑄒𑄬𑄚𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄐𑄳𑄐𑄮 𑄇𑄂𑄠𑄮, 𑄃𑄐𑄳𑄐𑄮 𑄇𑄂𑄠𑄬 𑄇𑄂𑄠𑄂𑄚𑄪𑄛𑄥𑄳𑄥𑄩 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄃𑄐𑄳𑄐𑄂 𑄤𑄬𑄘𑄚𑄂 ... 𑄃𑄐𑄳𑄐𑄁 𑄌𑄨𑄖𑄳𑄖𑄁 ... 𑄃𑄐𑄳𑄐𑄬 𑄙𑄟𑄳𑄟𑄂, 𑄃𑄐𑄳𑄐𑄮 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄂𑄚𑄪𑄛𑄥𑄳𑄥𑄩 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄸𑄸𑄼𑅁 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄑𑄳𑄒𑄬𑄚𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑄂 –

''𑄥𑄪𑄐𑄳𑄐𑄖𑄮 𑄣𑄮𑄇𑄁 𑄃𑄤𑄬𑄇𑄳𑄈𑄥𑄳𑄥𑄪, 𑄟𑄮𑄊𑄢𑄂𑄎 𑄥𑄘𑄂 𑄥𑄖𑄮;
𑄃𑄖𑄳𑄖𑄂𑄚𑄪𑄘𑄨𑄑𑄳𑄒𑄨𑄁 𑄃𑄫𑄦𑄌𑄳𑄌 [𑄃𑄮𑄦𑄌𑄳𑄌 (𑄥𑄩𑅁), 𑄃𑄪𑄦𑄌𑄳𑄌 (𑄇𑅁)], 𑄆𑄤𑄁 𑄟𑄌𑄳𑄌𑄪𑄖𑄢𑄮 𑄥𑄨𑄠𑄂;
𑄆𑄤𑄁 𑄣𑄮𑄇𑄁 𑄃𑄤𑄬𑄇𑄳𑄈𑄚𑄳𑄖𑄁, 𑄟𑄌𑄳𑄌𑄪𑄢𑄂𑄎𑄂 𑄚 𑄛𑄥𑄳𑄥𑄖𑄩''𑄖𑄨 [𑄥𑄪𑅁 𑄚𑄨𑅁 𑄷𑄷𑄸𑄻; 𑄌𑄫𑄣𑄚𑄨𑅁 𑄾𑄾 𑄟𑄮𑄊𑄢𑄂𑄎𑄟𑄂𑄕𑄤𑄛𑄪𑄌𑄳𑄍𑄂𑄚𑄨𑄘𑄳𑄘𑄬𑄥𑄮]𑅁

𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄑𑄳𑄒𑄬𑄚𑄂''𑄖𑄨𑅁

𑄸𑄸𑄽𑅁 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄥𑄦 𑄢𑄫𑄛𑄬𑄚 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄨, 𑄤𑄨𑄚𑄂 𑄢𑄫𑄛𑄬𑄚 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄩𑄖𑄨? 𑄥𑄦 𑄢𑄫𑄛𑄬𑄚 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄩𑄖𑄨𑅁 𑄖𑄁 𑄎𑄩𑄤𑄁 𑄖𑄁 𑄥𑄢𑄩𑄢𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄤𑄨𑄚𑄂 𑄢𑄫𑄛𑄬𑄚 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄩𑄖𑄨, 𑄃𑄐𑄳𑄐𑄁 𑄎𑄩𑄤𑄁 𑄃𑄐𑄳𑄐𑄁 𑄥𑄢𑄩𑄢𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄸𑄸𑄾𑅁 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄝𑄳𑄞𑄚𑄳𑄖𑄢𑄉𑄖𑄬 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄨, 𑄝𑄦𑄨𑄘𑄳𑄙𑄂 𑄚𑄨𑄇𑄳𑄈𑄟𑄨𑄖𑄳𑄤𑄂 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄩𑄖𑄨? 𑄃𑄝𑄳𑄞𑄚𑄳𑄖𑄢𑄉𑄖𑄬 𑄃𑄤𑄬𑄇𑄳𑄈𑄖𑄩𑄖𑄨𑅁 𑄖𑄁 𑄎𑄩𑄤𑄁 𑄖𑄁

𑄥𑄚𑄴𑄙𑅅𑄝𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... [illegible],
𑄃𑄐𑄴𑄐𑄁 [illegible] 𑄃𑄐𑄴𑄐𑄁 𑄥𑄚𑄴𑄙𑅅𑄝𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄸𑄼𑄿𑅁 𑄚 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄝𑅅 𑄥𑄌𑄴𑄌𑄝𑅅𑄘𑄩 𑄇𑅅𑄣𑄝𑅅𑄘𑄩 𑄞𑄫𑄖𑄝𑅅𑄘𑄩 𑄖𑄗𑄝𑅅𑄘𑄩 𑄃𑄝𑄨𑄖𑄗𑄝𑅅𑄘𑄩 𑄃𑄚𑄐𑄴𑄐𑄗𑄝𑅅𑄘𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄝𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄝𑄖𑅅 – ‘‘𑄃𑄖𑄴𑄗𑄨 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄖𑄴𑄖𑄦𑄨𑄖𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮’’𑄖𑄨𑅁 𑄃𑄖𑄴𑄗𑄬𑄝 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅𑄖𑄨𑅁

𑄸𑄽𑄶𑅁 𑄚 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄝𑅅 𑄥𑄌𑄴𑄌𑄝𑅅𑄘𑄩 𑄇𑅅𑄣𑄝𑅅𑄘𑄩 𑄞𑄫𑄖𑄝𑅅𑄘𑄩 𑄖𑄗𑄝𑅅𑄘𑄩 𑄃𑄝𑄨𑄖𑄗𑄝𑅅𑄘𑄩 𑄃𑄚𑄐𑄴𑄐𑄗𑄝𑅅𑄘𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄝𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄝𑄖𑅅 – ‘‘𑄃𑄬𑄇𑄛𑄪𑄉𑄴𑄉𑄣𑄮, 𑄞𑄨𑄇𑄴𑄈𑄝𑄬, 𑄣𑄮𑄇𑄬 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄟𑅅𑄚𑄮 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨 𑄝𑄦𑄪𑄎𑄚𑄦𑄨𑄖𑅅𑄠 𑄝𑄦𑄪𑄎𑄚𑄥𑄪𑄈𑅅𑄠 𑄣𑄮𑄇𑅅𑄚𑄪𑄇𑄟𑄴𑄛𑅅𑄠 𑄃𑄖𑄴𑄗𑅅𑄠 𑄦𑄨𑄖𑅅𑄠 𑄥𑄪𑄈𑅅𑄠 𑄘𑄬𑄝𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄚𑄴’’𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄷𑅁𑄷𑄽𑄶-𑄷𑄽𑄺]𑅁 𑄃𑄖𑄴𑄗𑄬𑄝 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅𑄖𑄨𑅁

𑄸𑄽𑄷𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄝𑅅 𑄥𑄌𑄴𑄌𑄝𑅅𑄘𑄩 𑄇𑅅𑄣𑄝𑅅𑄘𑄩 𑄞𑄫𑄖𑄝𑅅𑄘𑄩 𑄖𑄗𑄝𑅅𑄘𑄩 𑄃𑄝𑄨𑄖𑄗𑄝𑅅𑄘𑄩 𑄃𑄚𑄐𑄴𑄐𑄗𑄝𑅅𑄘𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄝𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄝𑄖𑅅 – ‘‘[illegible]’’𑄖𑄨 [illegible]𑅁 𑄃𑄖𑄴𑄗𑄬𑄝 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅’’𑄖𑄨𑅁

𑄸𑄽𑄸𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄝𑅅 𑄥𑄌𑄴𑄌𑄝𑅅𑄘𑄩 𑄇𑅅𑄣𑄝𑅅𑄘𑄩 𑄞𑄫𑄖𑄝𑅅𑄘𑄩 𑄖𑄗𑄝𑅅𑄘𑄩 𑄃𑄝𑄨𑄖𑄗𑄝𑅅𑄘𑄩 𑄃𑄚𑄐𑄴𑄐𑄗𑄝𑅅𑄘𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄝𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄝𑄖𑅅 – ‘‘𑄘𑄪𑄇𑄴𑄈𑄟𑄬𑄝 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄟𑅅𑄚𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨, 𑄘𑄪𑄇𑄴𑄈𑄟𑄬𑄝 [𑄘𑄪𑄇𑄴𑄈𑄁 (𑄥𑄁𑅁 𑄚𑄨𑅁 𑄸𑅁𑄷𑄻)] 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄟𑅅𑄚𑄁 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄖𑄩𑄖𑄨 𑄚 𑄇𑄋𑄴𑄈𑄖𑄨 𑄚 𑄝𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄖𑄨, 𑄃𑄛𑄢𑄛𑄴𑄛𑄌𑄠𑄐𑅅𑄕𑄟𑄬𑄝𑄥𑄴𑄥 𑄃𑄬𑄖𑄴𑄗 𑄦𑄮𑄖𑄨𑅁 𑄃𑄬𑄖𑄴𑄖𑅅𑄝𑄖𑅅 𑄈𑄮, 𑄇𑄌𑄴𑄌𑅅𑄚, 𑄥𑄟𑄴𑄟𑅅𑄘𑄨𑄑𑄴𑄒𑄨 𑄦𑄮𑄖𑄩’’𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄸𑅁𑄷𑄻]𑅁 𑄃𑄖𑄴𑄗𑄬𑄝 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅’’𑄖𑄨𑅁

𑄸𑄽𑄹𑅁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄑𑄴𑄒𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄝𑄎𑄨𑄢𑅅 𑄞𑄨𑄇𑄴𑄈𑄪𑄚𑄩 𑄟𑅅𑄢𑄁 𑄛𑅅𑄛𑄨𑄟𑄚𑄴𑄖𑄁 𑄃𑄬𑄖𑄘𑄝𑄮𑄌 –

‘‘𑄇𑄨𑄚𑄴𑄚𑄪 𑄥𑄖𑄴𑄖𑄮𑄖𑄨 𑄛𑄌𑄴𑄌𑄬𑄥𑄨, 𑄟𑅅𑄢 𑄘𑄨𑄑𑄴𑄒𑄨𑄉𑄖𑄁 𑄚𑄪 𑄖𑄬;
𑄥𑄪𑄘𑄴𑄙𑄥𑄋𑄴𑄈𑅅𑄢𑄛𑄪𑄐𑄴𑄎𑄮𑄡𑄁, 𑄚𑄡𑄨𑄙 𑄥𑄖𑄴𑄖𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨।

‘‘𑄡𑄗𑅅 𑄦𑄨 [𑄡𑄗𑅅𑄛𑄨 (𑄝𑄦𑄫𑄥𑄪)] 𑄃𑄋𑄴𑄉𑄥𑄟𑄴𑄞𑅅𑄢𑅅, 𑄦𑄮𑄖𑄨 𑄥𑄘𑄴𑄘𑄮 𑄢𑄗𑄮 𑄃𑄨𑄖𑄨;
𑄃𑄬𑄤𑄁 𑄈𑄚𑄴𑄙𑄬𑄥𑄪 𑄥𑄚𑄴𑄖𑄬𑄥𑄪, 𑄦𑄮𑄖𑄨 𑄥𑄖𑄴𑄖𑄮𑄖𑄨 𑄥𑄟𑄴𑄟𑄪𑄖𑄨 [𑄥𑄟𑄴𑄟𑄖𑄨 (𑄥𑄴𑄡𑅅।
𑄇𑄁।)]।

‘‘𑄘𑄪𑄇𑄴𑄈𑄟𑄬𑄤 𑄦𑄨 𑄥𑄟𑄴𑄞𑄮𑄖𑄨, 𑄘𑄪𑄇𑄴𑄈𑄁 𑄖𑄨𑄑𑄴𑄒𑄖𑄨 𑄤𑄬𑄖𑄨 𑄌;
𑄚𑅅𑄐𑄴𑄐𑄖𑄴𑄢 𑄘𑄪𑄇𑄴𑄈𑅅 𑄥𑄟𑄴𑄞𑄮𑄖𑄨, 𑄚𑅅𑄐𑄴𑄐𑄁 𑄘𑄪𑄇𑄴𑄈𑅅 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄖𑄩’’𑄖𑄨 [𑄥𑄁। 𑄚𑄨।
𑄷।𑄷𑄽𑄷]।

𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮
𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑅅’’𑄖𑄨।

𑄸𑄹𑄺। 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪
𑄃𑅅𑄡𑄥𑄴𑄟𑅅 𑄃𑅅𑄚𑄚𑄴𑄘𑄮 𑄞𑄉𑄤𑄚𑄴𑄖𑄁 𑄃𑄬𑄖𑄘𑄤𑄮𑄌 – ‘‘‘𑄥𑄪𑄐𑄴𑄐𑄮 𑄣𑄮𑄇𑄮 𑄥𑄪𑄐𑄴𑄐𑄮 𑄣𑄮𑄇𑄮’𑄖𑄨,
𑄞𑄚𑄴𑄖𑄬, 𑄤𑄪𑄌𑄴𑄌𑄖𑄨। 𑄇𑄨𑄖𑄴𑄖𑅅𑄤𑄖𑅅 𑄚𑄪 𑄈𑄮, 𑄞𑄚𑄴𑄖𑄬, ‘𑄥𑄪𑄐𑄴𑄐𑄮 𑄣𑄮𑄇𑄮’𑄖𑄨 𑄤𑄪𑄌𑄴𑄌𑄖𑄩’’𑄖𑄨?
‘‘𑄡𑄥𑄴𑄟𑅅 𑄈𑄮, 𑄃𑅅𑄚𑄚𑄴𑄘, 𑄥𑄪𑄐𑄴𑄐𑄁 𑄃𑄖𑄴𑄖𑄬𑄚 𑄤𑅅 𑄃𑄖𑄴𑄖𑄚𑄨𑄡𑄬𑄚 𑄤𑅅, 𑄖𑄥𑄴𑄟𑅅 ‘𑄥𑄪𑄐𑄴𑄐𑄮
𑄣𑄮𑄇𑄮’𑄖𑄨 𑄤𑄪𑄌𑄴𑄌𑄖𑄨। 𑄇𑄨𑄐𑄴𑄌𑅅𑄚𑄚𑄴𑄘, 𑄥𑄪𑄐𑄴𑄐𑄁 𑄃𑄖𑄴𑄖𑄬𑄚 𑄤𑅅 𑄃𑄖𑄴𑄖𑄚𑄨𑄡𑄬𑄚 𑄤𑅅? 𑄌𑄇𑄴𑄈𑄪𑄁 𑄈𑄮,
𑄃𑅅𑄚𑄚𑄴𑄘, 𑄥𑄪𑄐𑄴𑄐𑄁 𑄃𑄖𑄴𑄖𑄬𑄚 𑄤𑅅 𑄃𑄖𑄴𑄖𑄚𑄨𑄡𑄬𑄚 𑄤𑅅, 𑄢𑄫𑄛𑅅 𑄥𑄪𑄐𑄴𑄐𑅅 ...𑄛𑄬...
𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄥𑄪𑄐𑄴𑄐𑄁 ... 𑄌𑄇𑄴𑄈𑄪𑄥𑄟𑄴𑄜𑄥𑄴𑄥𑄮 𑄥𑄪𑄐𑄴𑄐𑄮 ... 𑄡𑄟𑄴𑄛𑄨𑄘𑄁
𑄌𑄇𑄴𑄈𑄪𑄥𑄟𑄴𑄜𑄥𑄴𑄥𑄛𑄌𑄴𑄌𑄡𑅅 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨 𑄤𑄬𑄘𑄡𑄨𑄖𑄁 𑄥𑄪𑄈𑄁 𑄤𑅅 𑄘𑄪𑄇𑄴𑄈𑄁 𑄤𑅅 𑄃𑄘𑄪𑄇𑄴𑄈𑄟𑄥𑄪𑄈𑄁
𑄤𑅅, 𑄖𑄟𑄴𑄛𑄨 𑄥𑄪𑄐𑄴𑄐𑄁 𑄃𑄖𑄴𑄖𑄬𑄚 𑄤𑅅 𑄃𑄖𑄴𑄖𑄚𑄨𑄡𑄬𑄚 𑄤𑅅, 𑄥𑄮𑄖𑄁 𑄥𑄪𑄐𑄴𑄐𑄁 ...𑄛𑄬... 𑄥𑄘𑄴𑄘𑅅
𑄥𑄪𑄐𑄴𑄐𑅅 ... 𑄊𑅅𑄚𑄁 𑄥𑄪𑄐𑄴𑄐𑄁 ... 𑄉𑄚𑄴𑄙𑅅 𑄥𑄪𑄐𑄴𑄐𑅅 ... 𑄎𑄨𑄤𑄴𑄦𑅅 𑄥𑄪𑄐𑄴𑄐𑅅 ... 𑄢𑄥𑅅 𑄥𑄪𑄐𑄴𑄐𑅅 ... 𑄇𑅅𑄡𑄮
𑄥𑄪𑄐𑄴𑄐𑄮 ... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑅅 𑄥𑄪𑄐𑄴𑄐𑅅 ... 𑄟𑄚𑄮 𑄥𑄪𑄐𑄴𑄐𑄮 ... 𑄙𑄟𑄴𑄟𑅅 𑄥𑄪𑄐𑄴𑄐𑅅 ... 𑄟𑄚𑄮𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁
𑄥𑄪𑄐𑄴𑄐𑄁 ... 𑄟𑄚𑄮𑄥𑄟𑄴𑄜𑄥𑄴𑄥𑄮 𑄥𑄪𑄐𑄴𑄐𑄮 ... 𑄡𑄟𑄴𑄛𑄨𑄘𑄁 𑄟𑄚𑄮𑄥𑄟𑄴𑄜𑄥𑄴𑄥𑄛𑄌𑄴𑄌𑄡𑅅
𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨 𑄤𑄬𑄘𑄡𑄨𑄖𑄁 𑄥𑄪𑄈𑄁 𑄤𑅅 𑄘𑄪𑄇𑄴𑄈𑄁 𑄤𑅅 𑄃𑄘𑄪𑄇𑄴𑄈𑄟𑄥𑄪𑄈𑄁 𑄤𑅅, 𑄖𑄟𑄴𑄛𑄨 𑄥𑄪𑄐𑄴𑄐𑄁 𑄃𑄖𑄴𑄖𑄬𑄚
𑄤𑅅 𑄃𑄖𑄴𑄖𑄚𑄨𑄡𑄬𑄚 𑄤𑅅। 𑄡𑄥𑄴𑄟𑅅 𑄈𑄮, 𑄃𑅅𑄚𑄚𑄴𑄘, 𑄥𑄪𑄐𑄴𑄐𑄁 𑄃𑄖𑄴𑄖𑄬𑄚 𑄤𑅅 𑄃𑄖𑄴𑄖𑄚𑄨𑄡𑄬𑄚 𑄤𑅅,
𑄖𑄥𑄴𑄟𑅅 ‘𑄥𑄪𑄐𑄴𑄐𑄮 𑄣𑄮𑄇𑄮’𑄖𑄨 𑄤𑄪𑄌𑄴𑄌𑄖𑄩’’𑄖𑄨 [𑄥𑄁। 𑄚𑄨। 𑄺।𑄾𑄻]। 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨?
𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨
𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑅅’’𑄖𑄨।

𑄸𑄹𑄻। 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄪𑄛𑄣𑄝𑄴𑄞𑄖𑄨 𑄥𑄌𑄴𑄌𑄨𑄇𑄑𑄴𑄒𑄛𑄢𑄟𑄖𑄴𑄗𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪
𑄞𑄉𑄤𑅅 𑄥𑄝𑄴𑄝𑄤𑅅𑄘𑄩 𑄇𑅅𑄣𑄤𑅅𑄘𑄩 𑄞𑄫𑄖𑄤𑅅𑄘𑄩 𑄖𑄗𑄤𑅅𑄘𑄩 𑄃𑄤𑄨𑄖𑄗𑄤𑅅𑄘𑄩 𑄃𑄚𑄐𑄴𑄐𑄗𑄤𑅅𑄘𑄩𑄖𑄨?

အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ''အတ္တနိ ဝါ, ဘိက္ခဝေ, သတိ 'အတ္တနိယံ မေ'တိ အဿာ''တိ? ''ဧဝံ, ဘန္တေ''။ ''အတ္တနိယေ ဝါ, ဘိက္ခဝေ, သတိ 'အတ္တာ မေ'တိ အဿာ''တိ? ''ဧဝံ, ဘန္တေ''။ ''အတ္တနိ စ, ဘိက္ခဝေ, အတ္တနိယေ စ သစ္စတော ထေတတော အနုပလဗ္ဘမာနေ [အနုပလဗ္ဘိယမာနေ (မ၊ နိ၊ ၁၊၂၄၄)] ယမ္ပိဒံ [ယမ္ပိတံ (သျာ၊) ယမ္ပိတံ (မ၊ နိ၊ ၁၊၂၄၄)] ဒိဋ္ဌိဋ္ဌာနံ သော လောကော သော အတ္တာ သော ပေစ္စ ဘဝိဿာမိ နိစ္စော ဓုဝေါ သဿတော အဝိပရိဏာမဓမ္မော, သဿတိသမံ တထေဝ ဌဿာမီတိ – 'နနွာယံ, ဘိက္ခဝေ, ကေဝလော ပရိပူရော ဗာလဓမ္မော'''တိ? ''ကိဉှိ နော သိယာ, ဘန္တေ, ကေဝလော ဟိ, ဘန္တေ, ပရိပူရော ဗာလဓမ္မော''တိ [မ၊ နိ၊ ၁၊၂၄၄]။ အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ''ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာ''တိ။

၂၇၄။ ပုဂ္ဂလော ဥပလဗ္ဘတိ သစ္စိကဋ္ဌပရမတ္ထေနာတိ? အာမန္တာ။ နနု ဘဂဝါ သစ္စဝါဒီ ကာလဝါဒီ ဘူတဝါဒီ တထဝါဒီ အဝိတထဝါဒီ အနညထဝါဒီတိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ''တယော မေ, သေနိယ, သတ္ထာရော သန္တော သံဝိဇ္ဇမာနာ လောကသ္မိံ။ ကတမေ တယော? ဣဓ, သေနိယ, ဧကစ္စော သတ္ထာ ဒိဋ္ဌေ စေဝ ဓမ္မေ အတ္တာနံ သစ္စတော ထေတတော ပညပေတိ, အဘိသမ္ပရာယဉ္စ အတ္တာနံ သစ္စတော ထေတတော ပညပေတိ။

''ဣဓ ပန, သေနိယ, ဧကစ္စော သတ္ထာ ဒိဋ္ဌေ ဟိ ခော ဓမ္မေ အတ္တာနံ သစ္စတော ထေတတော ပညပေတိ, နော စ ခော အဘိသမ္ပရာယံ အတ္တာနံ သစ္စတော ထေတတော ပညပေတိ။

''ဣဓ ပန, သေနိယ, ဧကစ္စော သတ္ထာ ဒိဋ္ဌေ စေဝ ဓမ္မေ အတ္တာနံ သစ္စတော ထေတတော န ပညပေတိ, အဘိသမ္ပရာယဉ္စ အတ္တာနံ သစ္စတော ထေတတော န ပညပေတိ။

''တတြ, သေနိယ, ယွာယံ သတ္ထာ ဒိဋ္ဌေ စေဝ ဓမ္မေ အတ္တာနံ သစ္စတော ထေတတော ပညပေတိ, အဘိသမ္ပရာယဉ္စ အတ္တာနံ သစ္စတော ထေတတော ပညပေတိ – အယံ ဝုစ္စတိ, သေနိယ, သတ္ထာ သဿတဝါဒေါ။

''တတြ, သေနိယ, ယွာယံ သတ္ထာ ဒိဋ္ဌေ ဟိ ခော ဓမ္မေ အတ္တာနံ သစ္စတော ထေတတော ပညပေတိ, နော စ ခော အဘိသမ္ပရာယံ အတ္တာနံ သစ္စတော ထေတတော ပညပေတိ – အယံ ဝုစ္စတိ, သေနိယ, သတ္ထာ ဥစ္ဆေဒဝါဒေါ။

‘‘𑄖𑄖𑄳𑄢, 𑄥𑄬𑄚𑄨𑄠, 𑄠𑄳𑄤𑅅𑄠𑄁 𑄥𑄖𑄳𑄗𑅅 𑄘𑄨𑄑𑄳𑄒𑄬 𑄌𑄬𑄤 𑄙𑄟𑄳𑄟𑄬 𑄃𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄌𑄳𑄌𑄖𑄮 𑄗𑄬𑄖𑄖𑄮 𑄚 𑄛𑄐𑄳𑄐𑄛𑄬𑄖𑄨, 𑄃𑄞𑄨𑄥𑄟𑄳𑄛𑄢𑅅𑄠𑄐𑄳𑄌 𑄃𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄌𑄳𑄌𑄖𑄮 𑄗𑄬𑄖𑄖𑄮 𑄚 𑄛𑄐𑄳𑄐𑄛𑄬𑄖𑄨 – 𑄃𑄠𑄁 𑄤𑄪𑄌𑄳𑄌𑄖𑄨, 𑄥𑄬𑄚𑄨𑄠, 𑄥𑄖𑄳𑄗𑅅 𑄥𑄟𑄳𑄟𑅅𑄥𑄟𑄳𑄝𑄪𑄘𑄳𑄙𑄮𑅁 𑄄𑄟𑄬 𑄈𑄮, 𑄥𑄬𑄚𑄨𑄠, 𑄖𑄠𑄮 𑄥𑄖𑄳𑄗𑅅𑄢𑄮 𑄥𑄚𑄳𑄖𑄮 𑄥𑄁𑄤𑄨𑄎𑄳𑄎𑄟𑅅𑄚𑅅 𑄣𑄮𑄇𑄥𑄳𑄟𑄨𑄚𑄴’’𑄖𑄨 [𑄛𑄪𑅁 𑄛𑅁 𑄷𑄹𑄷 𑄛𑄪𑄉𑄳𑄉𑄣𑄛𑄐𑄳𑄐𑄖𑄳𑄖𑄨𑄠𑄁, 𑄃𑄖𑄳𑄗𑄖𑄮 𑄆𑄇𑄁]𑅁 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅’’𑄖𑄨𑅁

𑄸𑄹𑄽𑅁 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄤𑅅 𑄥𑄌𑄳𑄌𑄤𑅅𑄘𑄩 𑄇𑅅𑄣𑄤𑅅𑄘𑄩 𑄞𑄫𑄖𑄤𑅅𑄘𑄩 𑄖𑄗𑄤𑅅𑄘𑄩 𑄃𑄤𑄨𑄖𑄗𑄤𑅅𑄘𑄩 𑄃𑄚𑄐𑄳𑄐𑄗𑄤𑅅𑄘𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄥𑄛𑄳𑄛𑄨𑄇𑄪𑄟𑄳𑄞𑄮’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄥𑄛𑄳𑄛𑄨𑄥𑄳𑄥 𑄇𑄪𑄟𑄳𑄞𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅’’𑄖𑄨𑅁

𑄸𑄹𑄾𑅁 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄤𑅅 𑄥𑄌𑄳𑄌𑄤𑅅𑄘𑄩 𑄇𑅅𑄣𑄤𑅅𑄘𑄩 𑄞𑄫𑄖𑄤𑅅𑄘𑄩 𑄖𑄗𑄤𑅅𑄘𑄩 𑄃𑄤𑄨𑄖𑄗𑄤𑅅𑄘𑄩 𑄃𑄚𑄐𑄳𑄐𑄗𑄤𑅅𑄘𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄖𑄬𑄣𑄇𑄪𑄟𑄳𑄞𑄮 ... 𑄟𑄙𑄪𑄇𑄪𑄟𑄳𑄞𑄮 ... 𑄜𑅅𑄕𑄨𑄖𑄇𑄪𑄟𑄳𑄞𑄮 ... 𑄈𑄩𑄢𑄇𑄪𑄟𑄳𑄞𑄮 ... 𑄅𑄘𑄇𑄇𑄪𑄟𑄳𑄞𑄮 ... 𑄛𑅅𑄚𑄩𑄠𑄗𑅅𑄣𑄇𑄁 ... 𑄛𑅅𑄚𑄩𑄠𑄇𑄮𑄥𑄇𑄁 ... 𑄛𑅅𑄚𑄩𑄠𑄥𑄢𑅅𑄤𑄇𑄁 ... 𑄚𑄨𑄌𑄳𑄌𑄞𑄖𑄳𑄖𑄁 ... 𑄙𑄪𑄤𑄠𑅅𑄉𑄫’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑅅𑄌𑄨 𑄠𑅅𑄉𑄪 𑄚𑄨𑄌𑄳𑄌𑅅 𑄙𑄪𑄤𑅅 𑄥𑄥𑄳𑄥𑄖𑅅 𑄃𑄤𑄨𑄛𑄢𑄨𑄕𑅅𑄟𑄙𑄟𑄳𑄟𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁 ...𑄛𑄬...𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨 𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄛𑄢𑄟𑄖𑄳𑄗𑄬𑄚𑅅’’𑄖𑄨𑅁 (𑄥𑄁𑄈𑄨𑄖𑄳𑄖𑄁)

𑄃𑄑𑄳𑄒𑄇𑄚𑄨𑄉𑄳𑄉𑄦𑄛𑄬𑄠𑄳𑄠𑅅𑄣𑅅, 𑄥𑄚𑄳𑄙𑅅𑄤𑄚𑄨𑄠𑅅 𑄅𑄛𑅅𑄘𑅅𑄠;
𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄛𑄐𑄳𑄌𑄟𑄁 𑄇𑄣𑄳𑄠𑅅𑄕𑄁, 𑄄𑄘𑄳𑄙𑄨𑄥𑄪𑄖𑄳𑄖𑅅𑄦𑄢𑄕𑄬𑄚 𑄃𑄑𑄳𑄒𑄟𑄁𑅁

𑄥𑄌𑄳𑄌𑄨𑄇𑄑𑄳𑄒𑄥𑄞𑅅𑄉𑅅𑄚𑄪𑄠𑄮𑄉𑄮𑅁

𑄛𑄪𑄉𑄳𑄉𑄣𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄸𑅁 𑄛𑄢𑄨𑄦𑅅𑄚𑄨𑄇𑄗𑅅

𑄷𑅁 𑄤𑅅𑄘𑄠𑄪𑄖𑄳𑄖𑄨𑄛𑄢𑄨𑄦𑅅𑄚𑄨

𑄸𑄽𑄾𑅁 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄝𑄴𑄝𑄖𑄴𑄗 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄝𑄴𑄝𑄖𑄴𑄗 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄝𑄴𑄝𑄖𑄴𑄗 𑄃𑄢𑄦𑄖𑄮 𑄛𑄢𑄨𑄦𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄝𑄴𑄝𑄘𑅅 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄝𑄴𑄝𑄘𑅅 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄝𑄴𑄝𑄘𑅅 𑄃𑄢𑄦𑄖𑄮 𑄛𑄢𑄨𑄦𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄝𑄴𑄝𑄬𑄤 𑄃𑄢𑄦𑄚𑄴𑄖𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄝𑄴𑄝𑄬𑄤 𑄃𑄢𑄦𑄚𑄴𑄖𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄝𑄴𑄝𑄬𑄥𑄁𑄡𑄬𑄤 𑄃𑄢𑄦𑄚𑄴𑄖𑅅𑄚𑄁 𑄛𑄢𑄨𑄦𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄚𑄴𑄖𑄮 𑄌𑄖𑄫𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄌𑄖𑄫𑄦𑄨 𑄥𑄦𑄥𑄴𑄥𑄬𑄦𑄨 𑄥𑄬𑄑𑄴𑄒𑄩 𑄥𑄬𑄑𑄴𑄒𑄨𑄖𑄴𑄖𑄁 𑄇𑅅𑄢𑄬𑄚𑄴𑄖𑄮 𑄥𑄦𑄥𑄴𑄥𑄬 𑄛𑄢𑄨𑄦𑄩𑄚𑄬 𑄥𑄬𑄑𑄴𑄒𑄨𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑄩𑄚𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄝𑄴𑄝𑄥𑅅𑄛𑄖𑄬𑄡𑄴𑄡𑅅 𑄛𑄢𑄨𑄦𑄩𑄚𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄌𑄖𑄫𑄦𑄨 𑄥𑄦𑄥𑄴𑄥𑄬𑄦𑄨 𑄥𑄬𑄑𑄴𑄒𑄩 𑄥𑄬𑄑𑄴𑄒𑄨𑄖𑄴𑄖𑄁 𑄇𑅅𑄢𑄬𑄚𑄴𑄖𑄮 𑄥𑄦𑄥𑄴𑄥𑄬 𑄛𑄢𑄨𑄦𑄩𑄚𑄬 𑄞𑄝𑄴𑄝𑄮 𑄥𑄝𑄴𑄝𑄥𑅅𑄛𑄖𑄬𑄡𑄴𑄡𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄨𑄖𑄪𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄡𑄚𑄴𑄖𑄮 𑄞𑄝𑄴𑄝𑄮 𑄌𑄖𑄫𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄛𑄢𑄨𑄦𑅅𑄡𑄨𑄖𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄸𑅁 𑄃𑄢𑄨𑄡𑄛𑄪𑄉𑄴𑄉𑄣𑄥𑄁𑄥𑄚𑄴𑄘𑄚𑄛𑄢𑄨𑄦𑅅𑄚𑄨

𑄸𑄾𑄶𑅁 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

ປຣິຫາຍຕິ ອຣຫາ ອຣຫຕ຺ຕາຕິ? ອາມນ຺ຕາ। ປຣິຫາຍຕິ ອນາຄາມີ ອນາຄາມິພລາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ປຣິຫາຍຕິ ອນາຄາມີ ອນາຄາມິພລາຕິ? ອາມນ຺ຕາ। ປຣິຫາຍຕິ ໂສຕາປນ຺ໂນ ໂສຕາປຕ຺ຕິພລາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ປຣິຫາຍຕິ ອນາຄາມີ ອນາຄາມິພລາຕິ? ອາມນ຺ຕາ। ປຣິຫາຍຕິ ສກທາຄາມີ ສກທາຄາມິພລາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ປຣິຫາຍຕິ ສກທາຄາມີ ສກທາຄາມິພລາຕິ? ອາມນ຺ຕາ। ປຣິຫາຍຕິ ໂສຕາປນ຺ໂນ ໂສຕາປຕ຺ຕິພລາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ນ ປຣິຫາຍຕິ ໂສຕາປນ຺ໂນ ໂສຕາປຕ຺ຕິພລາຕິ? ອາມນ຺ຕາ། ນ ປຣິຫາຍຕິ ອຣຫາ ອຣຫຕ຺ຕາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ນ ປຣິຫາຍຕິ ສກທາຄາມີ ສກທາຄາມິພລາຕິ? ອາມນ຺ຕາ। ນ ປຣິຫາຍຕິ ອຣຫາ ອຣຫຕ຺ຕາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ນ ປຣິຫາຍຕິ ອນາຄາມີ ອນາຄາມິພລາຕິ? ອາມນ຺ຕາ। ນ ປຣິຫາຍຕິ ອຣຫາ ອຣຫຕ຺ຕາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ນ ປຣິຫາຍຕິ ໂສຕາປນ຺ໂນ ໂສຕາປຕ຺ຕິພລາຕິ? ອາມນ຺ຕາ। ນ ປຣິຫາຍຕິ ອນາຄາມີ ອນາຄາມິພລາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ນ ປຣິຫາຍຕິ ສກທາຄາມີ ສກທາຄາມິພລາຕິ? ອາມນ຺ຕາ। ນ ປຣິຫາຍຕິ ອນາຄາມີ ອນາຄາມິພລາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

ນ ປຣິຫາຍຕິ ໂສຕາປນ຺ໂນ ໂສຕາປຕ຺ຕິພລາຕິ? ອາມນ຺ຕາ। ນ ປຣິຫາຍຕິ ສກທາຄາມີ ສກທາຄາມິພລາຕິ? ນ ເຫວໍ ວຕ຺ຕພ຺ເພ ...ເປ... ।

໓໙໗। ປຣິຫາຍຕິ ອຣຫາ ອຣຫຕ຺ຕາຕິ? ອາມນ຺ຕາ। ອຣຫາ ອຣຫຕ຺ຕາ ປຣິຫາຍມາໂນ ກຕ຺ຖ ສນ຺ຖາຕີຕິ? ອນາຄາມິພເລຕິ। ອນາຄາມີ ອນາຄາມິພລາ ປຣິຫາຍມາໂນ ກຕ຺ຖ ສນ຺ຖາຕີຕິ? ສກທາຄາມິພເລຕິ। ສກທາຄາມີ ສກທາຄາມິພລາ ປຣິຫາຍມາໂນ ກຕ຺ຖ ສນ຺ຖາຕີຕິ? ໂສຕາປຕ຺ຕິພເລຕິ। ໂສຕາປນ຺ໂນ

𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄟𑅅𑄚𑄮 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄞𑄫𑄟𑄨𑄠𑄁 𑄥𑄕𑄴𑄒𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄎𑅅𑄚𑅅𑄦𑄨 𑄚𑄨𑄉𑄴𑄉𑄦𑄁𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄟𑅅𑄚𑄮 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬 𑄥𑄕𑄴𑄒𑅅𑄖𑄨, 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄟𑅅𑄚𑄮 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬 𑄥𑄕𑄴𑄒𑅅𑄖𑄨, 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄟𑅅𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬 𑄥𑄕𑄴𑄒𑅅𑄖𑄨; 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄟𑅅𑄚𑄮 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄞𑄫𑄟𑄨𑄠𑄁 𑄥𑄕𑄴𑄒𑅅𑄖𑄩’’𑄖𑄨𑅁

𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄟𑅅𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬 𑄥𑄕𑄴𑄒𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄴𑄥 𑄃𑄚𑄚𑄴𑄖𑄢𑅅 𑄃𑄢𑄦𑄖𑄴𑄖𑄁𑄠𑄬𑄤 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄸𑄿𑄸𑅁 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄇𑄥𑄴𑄥 𑄝𑄦𑄪𑄖𑄢𑅅 𑄇𑄨𑄣𑄬𑄥𑅅 𑄛𑄦𑄩𑄚𑅅 𑄃𑄢𑄦𑄖𑄮 𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄤𑅅𑄖𑄨? 𑄃𑄢𑄦𑄖𑄮𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑄖𑄮 𑄝𑄦𑄪𑄖𑄢𑅅 𑄇𑄨𑄣𑄬𑄥𑅅 𑄛𑄦𑄩𑄚𑅅, 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅; 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑅅’’𑄖𑄨𑅁

𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄇𑄥𑄴𑄥 𑄝𑄦𑄪𑄖𑄢𑅅 𑄇𑄨𑄣𑄬𑄥𑅅 𑄛𑄦𑄩𑄚𑅅 𑄃𑄢𑄦𑄖𑄮 𑄤𑅅 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄤𑅅𑄖𑄨? 𑄃𑄢𑄦𑄖𑄮𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑄖𑄮 𑄝𑄦𑄪𑄖𑄢𑅅 𑄇𑄨𑄣𑄬𑄥𑅅 𑄛𑄦𑄩𑄚𑅅, 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅; 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅’’𑄖𑄨𑅁

𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄇𑄥𑄴𑄥 𑄝𑄦𑄪𑄖𑄢𑅅 𑄇𑄨𑄣𑄬𑄥𑅅 𑄛𑄦𑄩𑄚𑅅 𑄃𑄢𑄦𑄖𑄮 𑄤𑅅 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄤𑅅𑄖𑄨? 𑄃𑄢𑄦𑄖𑄮𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑄖𑄮 𑄝𑄦𑄪𑄖𑄢𑅅 𑄇𑄨𑄣𑄬𑄥𑅅 𑄛𑄦𑄩𑄚𑅅, 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅; 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅’’𑄖𑄨𑅁

𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄇𑄥𑄴𑄥 𑄝𑄦𑄪𑄖𑄢𑅅 𑄇𑄨𑄣𑄬𑄥𑅅 𑄛𑄦𑄩𑄚𑅅 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄤𑅅𑄖𑄨? 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥

ဗဟုတာ် ကိလေသံ ပဂီဏ, ပဏိဟ်ယတိ ဘာဏ္ဏဂိဖိ ဘာဏ္ဏဂိဖိဖလ်; တေဏ ဗတ ဇေ ဗတ်တပ်ပေ – ''ပဏိဟ်ယတိ သွတ်ပဏ္ဏ သွတ်ပတ်တိဖလ်''တိ၊

၃၉၇၊ ပဏိဟ်ယတိ ဘာဏ္ဏဂိဖိ ဘာဏ္ဏဂိဖိဖလ်တိ? ဘ်ဖဏ္ဍာ၊ ပဏိဟ်ယတိ သကာဂိဖိ သကာဂိဖိဖလ်တိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ... ကသ်သ ဗဟုတာ် ကိလေသံ ပဂီဏ ဘာဏ္ဏဂိဖိသ်သ မံ သကာဂိဖိသ်သ မံတိ? ဘာဏ္ဏဂိဖိသ်သ၊ ဟဗ်ဗိ ဘာဏ္ဏဂိဖိသ်သ ဗဟုတာ် ကိလေသံ ပဂီဏ, ပဏိဟ်ယတိ ဘာဏ္ဏဂိဖိ ဘာဏ္ဏဂိဖိဖလ်; တေဏ ဗတ ဇေ ဗတ်တပ်ပေ – ''ပဏိဟ်ယတိ သကာဂိဖိ သကာဂိဖိဖလ်''တိ၊

ပဏိဟ်ယတိ သကာဂိဖိ သကာဂိဖိဖလ်တိ? ဘ်ဖဏ္ဍာ၊ ပဏိဟ်ယတိ သွတ်ပဏ္ဏ သွတ်ပတ်တိဖလ်တိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ... ကသ်သ ဗဟုတာ် ကိလေသံ ပဂီဏ သကာဂိဖိသ်သ မံ သွတ်ပဏ္ဏသ်သ မံတိ? သကာဂိဖိသ်သ၊ ဟဗ်ဗိ သကာဂိဖိသ်သ ဗဟုတာ် ကိလေသံ ပဂီဏ, ပဏိဟ်ယတိ သကာဂိဖိ သကာဂိဖိဖလ်; တေဏ ဗတ ဇေ ဗတ်တပ်ပေ – ''ပဏိဟ်ယတိ သွတ်ပဏ္ဏ သွတ်ပတ်တိဖလ်''တိ၊

၃၉၉၊ ပဏိဟ်ယတိ ဘာဇဟ် ဘာဇဟတ်တ်တိ? ဘ်ဖဏ္ဍာ၊ ပဏိဟ်ယတိ သွတ်ပဏ္ဏ သွတ်ပတ်တိဖလ်တိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ... ကသ်သ ဘာဒိဖတ်တ် ဖဂိဂဘ်ဗဏ ဘာဇဟတွ မံ သွတ်ပဏ္ဏသ်သ မံတိ? ဘာဇဟတွ၊ ဟဗ်ဗိ ဘာဇဟတွ ဘာဒိဖတ်တ် ဖဂိဂဘ်ဗဏ, ပဏိဟ်ယတိ ဘာဇဟ် ဘာဇဟတ်တ်; တေဏ ဗတ ဇေ ဗတ်တပ်ပေ – ''ပဏိဟ်ယတိ သွတ်ပဏ္ဏ သွတ်ပတ်တိဖလ်''တိ၊

ပဏိဟ်ယတိ ဘာဇဟ် ဘာဇဟတ်တ်တိ? ဘ်ဖဏ္ဍာ၊ ပဏိဟ်ယတိ သွတ်ပဏ္ဏ သွတ်ပတ်တိဖလ်တိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ... ကသ်သ ဘာဒိဖတ်တ် သတိပဋ္ဌာနဘ်ဗဏ ...ပေ... သမ္မပ္ပဓာနဘ်ဗဏ ... ဘိဒ္ဓိပါဒဘ်ဗဏ ... ဘိန္ဒြိယဘ်ဗဏ ... ဗလဘ်ဗဏ ... ဗွဇ္ဈင်္ဂဘ်ဗဏ ဘာဇဟတွ မံ သွတ်ပဏ္ဏသ်သ မံတိ? ဘာဇဟတွ၊ ဟဗ်ဗိ ဘာဇဟတွ ဘာဒိဖတ်တ် ဗွဇ္ဈင်္ဂဘ်ဗဏ, ပဏိဟ်ယတိ ဘာဇဟ် ဘာဇဟတ်တ်; တေဏ ဗတ ဇေ ဗတ်တပ်ပေ – ''ပဏိဟ်ယတိ သွတ်ပဏ္ဏ သွတ်ပတ်တိဖလ်''တိ၊

ပဏိဟ်ယတိ ဘာဇဟ် ဘာဇဟတ်တ်တိ? ဘ်ဖဏ္ဍာ၊ ပဏိဟ်ယတိ သကာဂိဖိ သကာဂိဖိဖလ်တိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ... ကသ်သ ဘာဒိဖတ်တ် ဖဂိဂဘ်ဗဏ ...ပေ... ဗွဇ္ဈင်္ဂဘ်ဗဏ ဘာဇဟတွ မံ သကာဂိဖိသ်သ မံတိ? ဘာဇဟတွ၊ ဟဗ်ဗိ ဘာဇဟတွ ဘာဒိဖတ်တ် ဗွဇ္ဈင်္ဂဘ်ဗဏ, ပဏိဟ်ယတိ ဘာဇဟ်

ဘာဂဂတဲတ်; တေဆ ဗတ ဇေ ဗတဲတဗ်ဗေ – ''ပဏိဟ်ယတိ သဏာင်ဂ်ဖိ
သဏာင်ဂ်ဖိဖလ်''တိ၊

ပဏိဟ်ယတိ ဘာဂဂ် ဘာဂဂတဲတ်တိ? ဘ်ဖာဏာတိ၊ ပဏိဟ်ယတိ ဘာဆ်ဂ်ဖိ
ဘာဆ်ဂ်ဖိဖလ်တိ? ဏ ဂေဟံ ဗတဲတဗ်ဗေ . . . ပေ . . . ကာယ်သ ဘာဒ်ဓတဲတ
ဖဂိဂဘ်မဆ် . . . ပေ . . . ပ္ဖက္ခ်ဿဆ်ဂဘ်မဆ် ဘာဂဂတ္တံ မ် ဘာဆ်ဂ်ဖိသ်သ မ်တိ?
ဘာဂဂတ္တံ၊ ဂၑ်ဎိ ဘာဂဂတ္တံ ဘာဒ်ဓတဲတ ပ္ဖက္ခ်ဿဆ်ဂဘ်မဆ်, ပဏိဟ်ယတိ ဘာဂဂ်
ဘာဂဂတဲတ်; တေဆ ဗတ ဇေ ဗတဲတဗ်ဗေ – ''ပဏိဟ်ယတိ ဘာဆ်ဂ်ဖိ
ဘာဆ်ဂ်ဖိဖလ်''တိ၊

၃၈၁၊ ပဏိဟ်ယတိ ဘာဆ်ဂ်ဖိ ဘာဆ်ဂ်ဖိဖလ်တိ? ဘ်ဖာဏာတိ၊ ပဏိဟ်ယတိ
သွတ်ပဆ်ဇ္ဇ သွတ်ပတဲတိဖလ်တိ? ဏ ဂေဟံ ဗတဲတဗ်ဗေ . . . ပေ . . . ကာယ်သ ဘာဒ်ဓတဲတ
ဖဂိဂဘ်မဆ် . . . ပေ . . . ပ္ဖက္ခ်ဿဆ်ဂဘ်မဆ် ဘာဆ်ဂ်ဖိသ်သ မ် သွတ်ပဆ်ဆသ်သ မ်တိ?
ဘာဆ်ဂ်ဖိသ်သ၊ ဂၑ်ဎိ ဘာဆ်ဂ်ဖိသ်သ ဘာဒ်ဓတဲတ ပ္ဖက္ခ်ဿဆ်ဂဘ်မဆ်, ပဏိဟ်ယတိ
ဘာဆ်ဂ်ဖိ ဘာဆ်ဂ်ဖိဖလ်; တေဆ ဗတ ဇေ ဗတဲတဗ်ဗေ – ''ပဏိဟ်ယတိ သွတ်ပဆ်ဇ္ဇ
သွတ်ပတဲတိဖလ်''တိ၊

ပဏိဟ်ယတိ ဘာဆ်ဂ်ဖိ ဘာဆ်ဂ်ဖိဖလ်တိ? ဘ်ဖာဏာတိ၊ ပဏိဟ်ယတိ သဏာင်ဂ်ဖိ
သဏာင်ဂ်ဖိဖလ်တိ? ဏ ဂေဟံ ဗတဲတဗ်ဗေ . . . ပေ . . . ကာယ်သ ဘာဒ်ဓတဲတ
ဖဂိဂဘ်မဆ် . . . ပေ . . . ပ္ဖက္ခ်ဿဆ်ဂဘ်မဆ် ဘာဆ်ဂ်ဖိသ်သ မ် သဏာင်ဂ်ဖိသ်သ မ်တိ?
ဘာဆ်ဂ်ဖိသ်သ၊ ဂၑ်ဎိ ဘာဆ်ဂ်ဖိသ်သ ဘာဒ်ဓတဲတ ပ္ဖက္ခ်ဿဆ်ဂဘ်မဆ်, ပဏိဟ်ယတိ
ဘာဆ်ဂ်ဖိ ဘာဆ်ဂ်ဖိဖလ်; တေဆ ဗတ ဇေ ဗတဲတဗ်ဗေ – ''ပဏိဟ်ယတိ သဏာင်ဂ်ဖိ
သဏာင်ဂ်ဖိဖလ်''တိ၊

၃၈၈၊ ပဏိဟ်ယတိ သဏာင်ဂ်ဖိ သဏာင်ဂ်ဖိဖလ်တိ? ဘ်ဖာဏာတိ၊ ပဏိဟ်ယတိ
သွတ်ပဆ်ဇ္ဇ သွတ်ပတဲတိဖလ်တိ? ဏ ဂေဟံ ဗတဲတဗ်ဗေ . . . ပေ . . . ကာယ်သ ဘာဒ်ဓတဲတ
ဖဂိဂဘ်မဆ် . . . ပေ . . . ပ္ဖက္ခ်ဿဆ်ဂဘ်မဆ် သဏာင်ဂ်ဖိသ်သ မ် သွတ်ပဆ်ဆသ်သ မ်တိ?
သဏာင်ဂ်ဖိသ်သ၊ ဂၑ်ဎိ သဏာင်ဂ်ဖိသ်သ ဘာဒ်ဓတဲတ ပ္ဖက္ခ်ဿဆ်ဂဘ်မဆ်, ပဏိဟ်ယတိ
သဏာင်ဂ်ဖိ သဏာင်ဂ်ဖိဖလ်; တေဆ ဗတ ဇေ ဗတဲတဗ်ဗေ – ''ပဏိဟ်ယတိ သွတ်ပဆ်ဇ္ဇ
သွတ်ပတဲတိဖလ်''တိ . . . ပေ . . . ၊

၃၈၉၊ ဘာဂဂတ် ၃ဏ်ဂ် ၁ိဇ္ဇဏ်, ပဏိဟ်ယတိ ဘာဂဂ် ဘာဂဂတဲတ်တိ? ဘ်ဖာဏာတိ၊
သွတ်ပဆ်ဆေဆ ၃ဏ်ဂ် ၁ိဇ္ဇဏ်, ပဏိဟ်ယတိ သွတ်ပဆ်ဇ္ဇ သွတ်ပတဲတိဖလ်တိ? ဏ ဂေဟံ
ဗတဲတဗ်ဗေ . . . ပေ . . . ၊

ဘဏဂတာ သဖုာယွ ဝိဇ်ဇ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ ? ဘ်ဖဏ်တ်।
သွတ်ပဏ်ဏေဏ သဖုာယွ ဝိဇ်ဇ, ပဏိဟ်ယတိ သွတ်ပဏ်ဏွ သွတ်ပတ်တိဖလ်တိ ? ဏ
ဂေမ် မတ်တဗ္ဗေ ...ပေ...।

ဘဏဂတာ ဏိတွဂွ ဝိဇ်ဇ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ ? ဘ်ဖဏ်တ်।
သွတ်ပဏ်ဏေဏ ဏိတွဂွ ဝိဇ်ဇ, ပဏိဟ်ယတိ သွတ်ပဏ်ဏွ သွတ်ပတ်တိဖလ်တိ ? ဏ ဂေမ်
မတ်တဗ္ဗေ ...ပေ...।

ဘဏဂတာ ဖဂိဂွ ဝိဇ်ဇ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ ? ဘ်ဖဏ်တ်।
သွတ်ပဏ်ဏေဏ ဖဂိဂွ ဝိဇ်ဇ, ပဏိဟ်ယတိ သွတ်ပဏ်ဏွ သွတ်ပတ်တိဖလ်တိ ? ဏ ဂေမ်
မတ်တဗ္ဗေ ...ပေ...।

ဘဏဂတာ ဥတ်တ်ဏိ သဗဗ်ဏိ ဝိဇ်ဇဏိ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ ?
ဘ်ဖဏ်တ်। သွတ်ပဏ်ဏေဏ ဥတ်တ်ဏိ သဗဗ်ဏိ ဝိဇ်ဇဏိ, ပဏိဟ်ယတိ သွတ်ပဏ်ဏွ
သွတ်ပတ်တိဖလ်တိ ? ဏ ဂေမ် မတ်တဗ္ဗေ ...ပေ...।

ဘဏဂတာ ဥဂ်ဂ ဝိဇ်ဇ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ ? ဘ်ဖဏ်တ်।
သဏ်ဘိဂ်ဖိဏ် ဥဂ်ဂ ဝိဇ်ဇ, ပဏိဟ်ယတိ သဏ်ဘိဂ်ဖိ သဏ်ဘိဂ်ဖိဖလ်တိ ? ဏ ဂေမ်
မတ်တဗ္ဗေ ...ပေ...।

ဘဏဂတာ သဖုာယွ ဝိဇ်ဇ ...ပေ... ဏိတွဂွ ဝိဇ်ဇ ...ပေ... ဖဂိဂွ
ဝိဇ်ဇ ...ပေ... ဥတ်တ်ဏိ သဗဗ်ဏိ ဝိဇ်ဇဏိ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ ?
ဘ်ဖဏ်တ်। သဏ်ဘိဂ်ဖိဏ် ဥတ်တ်ဏိ သဗဗ်ဏိ ဝိဇ်ဇဏိ, ပဏိဟ်ယတိ သဏ်ဘိဂ်ဖိ
သဏ်ဘိဂ်ဖိဖလ်တိ ? ဏ ဂေမ် မတ်တဗ္ဗေ ...ပေ...।

ဘဏဂတာ ဥဂ်ဂ ဝိဇ်ဇ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ ? ဘ်ဖဏ်တ်।
ဘဏ်ဂ်ဖိဏ် ဥဂ်ဂ ဝိဇ်ဇ, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ ဘဏ်ဂ်ဖိဖလ်တိ ? ဏ ဂေမ်
မတ်တဗ္ဗေ ...ပေ...।

ဘဏဂတာ သဖုာယွ ဝိဇ်ဇ ...ပေ... ဏိတွဂွ ဝိဇ်ဇ ...ပေ... ဖဂိဂွ
ဝိဇ်ဇ ...ပေ... ဥတ်တ်ဏိ သဗဗ်ဏိ ဝိဇ်ဇဏိ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ ?
ဘ်ဖဏ်တ်। ဘဏ်ဂ်ဖိဏ် ဥတ်တ်ဏိ သဗဗ်ဏိ ဝိဇ်ဇဏိ, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ
ဘဏ်ဂ်ဖိဖလ်တိ ? ဏ ဂေမ် မတ်တဗ္ဗေ ...ပေ...।

𑄸𑄺𑄾𑅁 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 𑄃𑄮𑄊𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄮𑄊𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 𑄥𑄇𑄳𑄇𑅅𑄡𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑅅 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄢𑅅𑄉𑄮 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄃𑄮𑄢𑄟𑄳𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄮𑄢𑄟𑄳𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 𑄃𑄮𑄊𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 𑄃𑄮𑄊𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 𑄥𑄇𑄳𑄇𑅅𑄡𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑅅 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄢𑅅𑄉𑄮 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄃𑄮𑄢𑄟𑄳𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 𑄃𑄮𑄢𑄟𑄳𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄸𑄺𑄿𑅁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 𑄃𑄮𑄊𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄮𑄊𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 𑄥𑄇𑄳𑄇𑅅𑄡𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑅅 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄢𑅅𑄉𑄮 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄃𑄮𑄢𑄟𑄳𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄮𑄢𑄟𑄳𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄸𑄻𑄶𑅁 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄮𑄊𑄮 𑄛𑄦𑄩𑄚𑄮, 𑄚 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑄖𑄮 𑄃𑄮𑄊𑄮 𑄛𑄦𑄩𑄚𑄮, 𑄚 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄳𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄥𑄇𑄳𑄇𑅅𑄡𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑅅 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄢𑅅𑄉𑄮 𑄛𑄦𑄩𑄚𑅅 ...𑄛𑄬... 𑄃𑄮𑄢𑄟𑄳𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄚 𑄛𑄢𑄨𑄦𑅅𑄡𑄖𑄨 𑄥𑄮𑄖𑅅𑄛𑄚𑄳𑄚𑄮

သွတ်ပတ်တိဖလ်တိ ? ဘ်ဖဓ္ဓတ်၊ ဘဇဂတ် ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ ဘဇဂ် ဘဇဂတ်တ်တိ ? ဏ ဂေမ် ဗတ်တဗ်ဗေ . . . ပေ . . . ၊

သကဘ်ဂ်ဖ်ဏ် ဥကံ ဘိဇ္ဇုဇ် . . . ပေ . . . ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ သကဘ်ဂ်ဖ် သကဘ်ဂ်ဖ်ဖလ်တိ ? ဘ်ဖဓ္ဓတ်၊ ဘဇဂတ် ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ ဘဇဂ် ဘဇဂတ်တ်တိ ? ဏ ဂေမ် ဗတ်တဗ်ဗေ . . . ပေ . . . ၊

ဘဏ္ဍဂ်ဖ်ဏ် ဥကံ ဘိဇ္ဇုဇ် . . . ပေ . . . ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ ဘဏ္ဍဂ်ဖ် ဘဏ္ဍဂ်ဖ်ဖလ်တိ ? ဘ်ဖဓ္ဓတ်၊ ဘဇဂတ် ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ ဘဇဂ် ဘဇဂတ်တ်တိ ? ဏ ဂေမ် ဗတ်တဗ်ဗေ . . . ပေ . . . ၊

သွတ်ပဏ္ဍဇေဏ ဥကံ ဘိဇ္ဇုဇ် . . . ပေ . . . ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ သွတ်ပဏ္ဍွ် သွတ်ပတ်တိဖလ်တိ ? ဘ်ဖဓ္ဓတ်၊

ဘဏ္ဍဂ်ဖ်ဏ် ဥကံ ဘိဇ္ဇုဇ် . . . ပေ . . . ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ ဘဏ္ဍဂ်ဖ် ဘဏ္ဍဂ်ဖ်ဖလ်တိ ? ဏ ဂေမ် ဗတ်တဗ်ဗေ . . . ပေ . . . ၊

သကဘ်ဂ်ဖ်ဏ် ဥကံ ဘိဇ္ဇုဇ် . . . ပေ . . . ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ သကဘ်ဂ်ဖ် သကဘ်ဂ်ဖ်ဖလ်တိ ? ဘ်ဖဓ္ဓတ်၊ ဘဏ္ဍဂ်ဖ်ဏ် ဥကံ ဘိဇ္ဇုဇ် . . . ပေ . . . ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ ဘဏ္ဍဂ်ဖ် ဘဏ္ဍဂ်ဖ်ဖလ်တိ ? ဏ ဂေမ် ဗတ်တဗ်ဗေ . . . ပေ . . . ၊

သွတ်ပဏ္ဍဇေဏ ဥကံ ဘိဇ္ဇုဇ် . . . ပေ . . . ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ သွတ်ပဏ္ဍွ် သွတ်ပတ်တိဖလ်တိ ? ဘ်ဖဓ္ဓတ်၊ သကဘ်ဂ်ဖ်ဏ် ဥကံ ဘိဇ္ဇုဇ် . . . ပေ . . . ဗတ်တ်ဇ် သဗဗ်ဏ် ဘိဇ္ဇုဇ်ဏ်, ဏ ပဇ်ဂ်ယတိ သကဘ်ဂ်ဖ် သကဘ်ဂ်ဖ်ဖလ်တိ ? ဏ ဂေမ် ဗတ်တဗ်ဗေ . . . ပေ . . . ၊

၁၈၈၊ ဘဇဂတွ် ဏ်ဂွ် ပဂီဏ္ဍ်, ပဇ်ဂ်ယတိ ဘဇဂ် ဘဇဂတ်တ်တိ ? ဘ်ဖဓ္ဓတ်၊ သွတ်ပဏ္ဍဓသဲသ သကဲကယဘိဇ္ဇုဇ် ပဂီဏ်, ပဇ်ဂ်ယတိ သွတ်ပဏ္ဍွ် သွတ်ပတ်တိဖလ်တိ ? ဏ ဂေမ် ဗတ်တဗ်ဗေ . . . ပေ . . . ၊

ဘဇဂတွ် ဏ်ဂွ် ပဂီဏ္ဍ်, ပဇ်ဂ်ယတိ ဘဇဂ် ဘဇဂတ်တ်တိ ? ဘ်ဖဓ္ဓတ်၊ သွတ်ပဏ္ဍဓသဲသ ဖိဗိကံဗဲဆံ ပဂီဏ် . . . ပေ . . . သီလဗ်ဗတပရ်ဖဲသွ ပဂီဏ္ဍ် . . . ပေ . . . ဘပ်ယဂဖဏ်ယွ် ဏ်ဂွ် ပဂီဏ္ဍ် . . . ပေ . . . ဘပ်ယဂဖဏ်ယွ် ဘွသွ ပဂီဏ္ဍ် . . . ပေ . . .

𑄃𑄛𑄧𑄠𑄉𑄟𑄚𑄩𑄠𑄮 𑄟𑄮𑄦𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄥𑄮𑄖𑄧𑄛𑄚𑄳𑄚𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑄖𑄮 𑄘𑄮𑄥𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄟𑄮𑄦𑄮 𑄛𑄦𑄩𑄚𑄮 ... 𑄟𑄧𑄚𑄮 𑄛𑄦𑄩𑄚𑄮 ... 𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑄧 ... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄧 𑄛𑄦𑄩𑄚𑄧 ... 𑄗𑄨𑄚𑄁 [𑄗𑄩𑄚𑄁 (𑄥𑄩𑅁 𑄥𑄳𑄠𑄧𑅁 𑄇𑄁𑅁 𑄛𑄩𑅁)] 𑄛𑄦𑄩𑄚𑄁 ... 𑄅𑄘𑄳𑄙𑄌𑄳𑄌𑄁 𑄛𑄦𑄩𑄚𑄁 ... 𑄃𑄦𑄨𑄢𑄨𑄇𑄁 𑄛𑄦𑄩𑄚𑄁 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄳𑄖𑄛𑄳𑄛𑄁 𑄛𑄦𑄩𑄚𑄁, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄥𑄮𑄖𑄧𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄥𑄇𑄳𑄇𑄧𑄠𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑄧, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄥𑄮𑄖𑄧𑄛𑄚𑄳𑄚𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑄖𑄮 𑄃𑄚𑄮𑄖𑄳𑄖𑄛𑄳𑄛𑄁 𑄛𑄦𑄩𑄚𑄁, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄥𑄮𑄖𑄧𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄧 𑄛𑄦𑄩𑄚𑄧 ...𑄛𑄬... 𑄥𑄩𑄣𑄝𑄳𑄝𑄖𑄛𑄢𑄧𑄟𑄧𑄥𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄃𑄛𑄧𑄠𑄉𑄟𑄚𑄩𑄠𑄮 𑄢𑄧𑄉𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄃𑄛𑄧𑄠𑄉𑄟𑄚𑄩𑄠𑄮 𑄘𑄮𑄥𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄃𑄛𑄧𑄠𑄉𑄟𑄚𑄩𑄠𑄮 𑄟𑄮𑄦𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄥𑄮𑄖𑄧𑄛𑄚𑄳𑄚𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑄖𑄮 𑄢𑄧𑄉𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄥𑄇𑄳𑄇𑄧𑄠𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑄧, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄩 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁

𑄃𑄢𑄦𑄖𑄮 𑄢𑄧𑄉𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄧 𑄛𑄦𑄩𑄚𑄧 ...𑄛𑄬... 𑄥𑄩𑄣𑄝𑄳𑄝𑄖𑄛𑄢𑄧𑄟𑄧𑄥𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄃𑄮𑅄𑄧𑄢𑄨𑄇𑄮 𑄇𑄧𑄟𑄢𑄧𑄉𑄮 𑄛𑄦𑄩𑄚𑄮 ... 𑄃𑄮𑅄𑄧𑄢𑄨𑄇𑄮 𑄝𑄳𑄠𑄧𑄛𑄧𑄘𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄩 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑄖𑄮 𑄘𑄮𑄥𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄳𑄖𑄛𑄳𑄛𑄁 𑄛𑄦𑄩𑄚𑄁, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄥𑄇𑄳𑄇𑄧𑄠𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑄧 ...𑄛𑄬... 𑄃𑄮𑅄𑄧𑄢𑄨𑄇𑄮 𑄝𑄳𑄠𑄧𑄛𑄧𑄘𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄩 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁

𑄃𑄢𑄦𑄖𑄮 𑄢𑄧𑄉𑄮 𑄛𑄦𑄩𑄚𑄮, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄥𑄇𑄳𑄇𑄧𑄠𑄘𑄨𑄑𑄳𑄒𑄨 𑄛𑄦𑄩𑄚𑄧, 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄚𑄧𑄉𑄧𑄟𑄩 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄜𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

ဘဏဂတ္တ ဏဂ္ဂ ပဂီဏ္ဍ, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတိတ်တိ? ဘ်ဖဏိတ်၊ ဘဏ်ဂ်ဖိသ်သ မိဝိဂ်ဝဝ် ပဂီဏ် ...ပေ... သီလဝိဗတပဏ်ဖသ္ဂ ပဂီဏ္ဍ... ဘဏုသဂဂတ္တ ဂ်ဖဏ်ဂ္ဂ ပဂီဏ္ဍ... ဘဏုသဂဂတ္တ ဖုံပ်ဂ္ဂ ပဂီဏ္ဍ, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ ဘဏ်ဂ်ဖိဖလ်တိ? ဏ ဂေမံ ဓတိတဝိဗေ၊

ဘဏဂတ္တ ဝ္ဂသ္ဂ ပဂီဏ္ဍ...ပေ... ဘဏ္ဍတိတပိပ် ပဂီဏ်, ပဏိဟ်ယတိ ဘဏဂ် ဘဏဂတိတ်တိ? ဘ်ဖဏိတ်၊ ဘဏ်ဂ်ဖိသ်သ သဂ်ဂ်ယဝိဏ္ဍဏိ ပဂီဏ်...ပေ... ဘဏုသဂဂတ္တ ဖုံပ်ဂ္ဂ ပဂီဏ္ဍ, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ ဘဏ်ဂ်ဖိဖလ်တိ? ဏ ဂေမံ ဓတိတဝိဗေ၊

၃၅၃၊ ဘဏ်ဂ်ဖိသ်သ သဂ်ဂ်ယဝိဏ္ဍဏိ ပဂီဏ်, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ ဘဏ်ဂ်ဖိဖလ်တိ? ဘ်ဖဏိတ်၊ သ္ဂတ်ပဏ်ဏသ်သ သဂ်ဂ်ယဝိဏ္ဍဏိ ပဂီဏ်, ပဏိဟ်ယတိ သ္ဂတ်ပဏ္ဍ သ္ဂတ်ပတိတိဖလ်တိ? ဏ ဂေမံ ဓတိတဝိဗေ၊

ဘဏ်ဂ်ဖိသ်သ သဂ်ဂ်ယဝိဏ္ဍဏိ ပဂီဏ်, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ ဘဏ်ဂ်ဖိဖလ်တိ? ဘ်ဖဏိတ်၊ သ္ဂတ်ပဏ်ဏသ်သ မိဝိဂ်ဝဝ် ပဂီဏ်...ပေ... ဘပ်ယဂဖဏီယ္ဂ ဖ္ဂဂ္ဂ ပဂီဏ္ဍ, ပဏိဟ်ယတိ သ္ဂတ်ပဏ္ဍ သ္ဂတ်ပတိတိဖလ်တိ? ဏ ဂေမံ ဓတိတဝိဗေ၊

ဘဏ်ဂ်ဖိသ်သ မိဝိဂ်ဝဝ် ပဂီဏ်...ပေ... ဘဏုသဂဂတ္တ ဖုံပ်ဂ္ဂ ပဂီဏ္ဍ, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ ဘဏ်ဂ်ဖိဖလ်တိ? ဘ်ဖဏိတ်၊ သ္ဂတ်ပဏ်ဏသ်သ သဂ်ဂ်ယဝိဏ္ဍဏိ ပဂီဏ်...ပေ... ဘပ်ယဂဖဏီယ္ဂ ဖ္ဂဂ္ဂ ပဂီဏ္ဍ, ပဏိဟ်ယတိ သ္ဂတ်ပဏ္ဍ သ္ဂတ်ပတိတိဖလ်တိ? ဏ ဂေမံ ဓတိတဝိဗေ၊

ဘဏ်ဂ်ဖိသ်သ သဂ်ဂ်ယဝိဏ္ဍဏိ ပဂီဏ်, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ ဘဏ်ဂ်ဖိဖလ်တိ? ဘ်ဖဏိတ်၊ သဂ်ဂ်ဖိသ်သ သဂ်ဂ်ယဝိဏ္ဍဏိ ပဂီဏ်, ပဏိဟ်ယတိ သဂ်ဂ်ဖိ သဂ်ဂ်ဖိဖလ်တိ? ဏ ဂေမံ ဓတိတဝိဗေ၊

ဘဏ်ဂ်ဖိသ်သ သဂ်ဂ်ယဝိဏ္ဍဏိ ပဂီဏ်, ပဏိဟ်ယတိ ဘဏ်ဂ်ဖိ ဘဏ်ဂ်ဖိဖလ်တိ? ဘ်ဖဏိတ်၊ သဂ်ဂ်ဖိသ်သ မိဝိဂ်ဝဝ် ပဂီဏ်...ပေ... သီလဝိဗတပဏ်ဖသ္ဂ ပဂီဏ္ဍ... ဘ္ဂဏဂိဂ္ဂ ဂ်ဖဏ်ဂ္ဂ ပဂီဏ္ဍ... ဘ္ဂဏဂိဂ္ဂ ဖုံပ်ဂ္ဂ ပဂီဏ္ဍ, ပဏိဟ်ယတိ သဂ်ဂ်ဖိ သဂ်ဂ်ဖိဖလ်တိ? ဏ ဂေမံ ဓတိတဝိဗေ၊

ဘဏ်ဂါဖြ်သံသ ဇိဇိဂါဗဗ် ပဂီဆ ...ပေ... ဘဏုသဂဂတ္တ ဗုပ်ဒ္ဒ ပဂီဆ္ဆ, ပဏိဂ်ယတိ ဘဏ်ဂါဖြ် ဘဏ်ဂါဖြ်ဖလ်တိ? ဘ်ဖဏတ်။ သကော်ဂါဖြ်သံသ သဏ်ဏယာဝိဇ္ဇော ပဂီဆ ...ပေ... ဘွဏ္ဍဏိဂ္ဂ ဗုပ်ဒ္ဒ ပဂီဆ္ဆ, ပဏိဂ်ယတိ သကော်ဂါဖြ် သကော်ဂါဖြ်ဖလ်တိ? ဃ ေဟမ် မတ်တဗဗေ။

၂၅၇။ သကော်ဂါဖြ်သံသ သဏ်ဏယာဝိဇ္ဇော ပဂီဆ, ပဏိဂ်ယတိ သကော်ဂါဖြ် သကော်ဂါဖြ်ဖလ်တိ? ဘ်ဖဏတ်။ သွတ်ပဏ္ဏသံသ သဏ်ဏယာဝိဇ္ဇော ပဂီဆ, ပဏိဂ်ယတိ သွတ်ပဏ္ဏ္ဆ သွတ်ပတ်တိဖလ်တိ? ဃ ေဟမ် မတ်တဗဗေ။

သကော်ဂါဖြ်သံသ သဏ်ဏယာဝိဇ္ဇော ပဂီဆ, ပဏိဂ်ယတိ သကော်ဂါဖြ် သကော်ဂါဖြ်ဖလ်တိ? ဘ်ဖဏတ်။ သွတ်ပဏ္ဏသံသ ဇိဇိဂါဗဗ် ပဂီဆ ...ပေ... ဘပ်ယဂဖဏီယ္ဂ ဖွဂ္ဂ ပဂီဆ္ဆ, ပဏိဂ်ယတိ သွတ်ပဏ္ဏ္ဆ သွတ်ပတ်တိဖလ်တိ? ဃ ေဟမ် မတ်တဗဗေ။

သကော်ဂါဖြ်သံသ ဇိဇိဂါဗဗ် ပဂီဆ ...ပေ... ဘွဏ္ဍဏိဂ္ဂ ဂ်ဖဏဂ္ဂ ပဂီဆ္ဆ ... ဘွဏ္ဍဏိဂ္ဂ ဗုပ်ဒ္ဒ ပဂီဆ္ဆ, ပဏိဂ်ယတိ သကော်ဂါဖြ် သကော်ဂါဖြ်ဖလ်တိ? ဘ်ဖဏတ်။ သွတ်ပဏ္ဏသံသ သဏ်ဏယာဝိဇ္ဇော ပဂီဆ ...ပေ... ဘပ်ယဂဖဏီယ္ဂ ဖွဂ္ဂ ပဂီဆ္ဆ, ပဏိဂ်ယတိ သွတ်ပဏ္ဏ္ဆ သွတ်ပတ်တိဖလ်တိ? ဃ ေဟမ် မတ်တဗဗေ။

၂၅၉။ သွတ်ပဏ္ဏသံသ သဏ်ဏယာဝိဇ္ဇော ပဂီဆ, ဃ ပဏိဂ်ယတိ သွတ်ပဏ္ဏ္ဆ သွတ်ပတ်တိဖလ်တိ? ဘ်ဖဏတ်။ ဘဏဂတ္တ ဏဂ္ဂ ပဂီဆ္ဆ, ဃ ပဏိဂ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ? ဃ ေဟမ် မတ်တဗဗေ။

သွတ်ပဏ္ဏသံသ သဏ်ဏယာဝိဇ္ဇော ပဂီဆ, ဃ ပဏိဂ်ယတိ သွတ်ပဏ္ဏ္ဆ သွတ်ပတ်တိဖလ်တိ? ဘ်ဖဏတ်။ ဘဏဂတ္တ ဒွသ္ဒ ပဂီဆ္ဆ ...ပေ... ဘဏ္ဍတ်တပ်ပ် ပဂီဆ, ဃ ပဏိဂ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ? ဃ ေဟမ် မတ်တဗဗေ။

သွတ်ပဏ္ဏသံသ ဇိဇိဂါဗဗ် ပဂီဆ ...ပေ... ဘပ်ယဂဖဏီယ္ဂ ဖွဂ္ဂ ပဂီဆ္ဆ, ဃ ပဏိဂ်ယတိ သွတ်ပဏ္ဏ္ဆ သွတ်ပတ်တိဖလ်တိ? ဘ်ဖဏတ်။ ဘဏဂတ္တ ဏဂ္ဂ ပဂီဆ္ဆ ...ပေ... ဘဏ္ဍတ်တပ်ပ် ပဂီဆ, ဃ ပဏိဂ်ယတိ ဘဏဂ် ဘဏဂတ်တ်တိ? ဃ ေဟမ် မတ်တဗဗေ။

၃၇၇၊ သဂၤာဟိကသိသာ သက်ကာယဒိဋ္ဌိ ပဂီဆံ, ဆ ပဂိဟယတိ သဂၤာဟိကဳ သဂၤာဟိကဖလ်တိ? ဘဝဆိတ်၊ ဘဇဂတွ် ဇဂ္ဂ ပဂီဆွ ...ပေ ... ဘဆွတတပပ် ပဂီဆံ, ဆ ပဂိဟယတိ ဘဇဂ ဘဇဂတတ်တိ? ဆ ဂေမ် မတတပဲပေ၊

သဂၤာဟိကသိသာ မိဝိကိဝိသ် ပဂီဆ ...ပေ ... ဘွဆဇဂ် ဖုပ်ဒွ ပဂီဆွ, ဆ ပဂိဟယတိ သဂၤာဟိကဳ သဂၤာဟိကဖလ်တိ? ဘဝဆိတ်၊ ဘဇဂတွ် ဇဂ္ဂ ပဂီဆွ ...ပေ ... ဘဆွတတပပ် ပဂီဆံ, ဆ ပဂိဟယတိ ဘဇဂ ဘဇဂတတ်တိ? ဆ ဂေမ် မတတပဲပေ၊

၃၇၈၊ ဘဆဂိကသိသာ သက်ကာယဒိဋ္ဌိ ပဂီဆံ, ဆ ပဂိဟယတိ ဘဆဂိကဳ ဘဆဂိကဖလ်တိ? ဘဝဆိတ်၊ ဘဇဂတွ် ဇဂ္ဂ ပဂီဆွ ...ပေ ... ဘဆွတတပပ် ပဂီဆံ, ဆ ပဂိဟယတိ ဘဇဂ ဘဇဂတတ်တိ? ဆ ဂေမ် မတတပဲပေ၊

ဘဆဂိကသိသာ မိဝိကိဝိသ် ပဂီဆ ...ပေ ... ဘဖုသဂဂတွ် ဖုပ်ဒွ ပဂီဆွ, ဆ ပဂိဟယတိ ဘဆဂိကဳ ဘဆဂိကဖလ်တိ? ဘဝဆိတ်၊ ဘဇဂတွ် ဇဂ္ဂ ပဂီဆွ ...ပေ ... ဘဆွတတပပ် ပဂီဆံ, ဆ ပဂိဟယတိ ဘဇဂ ဘဇဂတတ်တိ? ဆ ဂေမ် မတတပဲပေ၊

၃၇၇၊ သွတပဆဆသိသာ သက်ကာယဒိဋ္ဌိ ပဂီဆံ, ဆ ပဂိဟယတိ သွတပဆွ သွတပတတိဖလ်တိ? ဘဝဆိတ်၊ ဘဆဂိကသိသာ သက်ကာယဒိဋ္ဌိ ပဂီဆ ... ဘဖုသဂဂတွ် ဖုပ်ဒွ ပဂီဆွ, ဆ ပဂိဟယတိ ဘဆဂိကဳ ဘဆဂိကဖလ်တိ? ဆ ဂေမ် မတတပဲပေ၊

သွတပဆဆသိသာ မိဝိကိဝိသ် ပဂီဆ ...ပေ ... ဘပယဂဝဆီယွ ဖွဂွ ပဂီဆွ, ဆ ပဂိဟယတိ သွတပဆွ သွတပတတိဖလ်တိ? ဘဝဆိတ်၊ ဘဆဂိကသိသာ သက်ကာယဒိဋ္ဌိ ပဂီဆ ...ပေ ... ဘဖုသဂဂတွ် ဖုပ်ဒွ ပဂီဆွ, ဆ ပဂိဟယတိ ဘဆဂိကဳ ဘဆဂိကဖလ်တိ? ဆ ဂေမ် မတတပဲပေ၊

၃၇၈၊ သဂၤာဟိကသိသာ သက်ကာယဒိဋ္ဌိ ပဂီဆံ, ဆ ပဂိဟယတိ သဂၤာဟိကဳ သဂၤာဟိကဖလ်တိ? ဘဝဆိတ်၊ ဘဆဂိကသိသာ သက်ကာယဒိဋ္ဌိ ပဂီဆ ...ပေ ... ဘဖုသဂဂတွ် ဖုပ်ဒွ ပဂီဆွ, ဆ ပဂိဟယတိ ဘဆဂိကဳ ဘဆဂိကဖလ်တိ? ဆ ဂေမ် မတတပဲပေ၊

သဂၤာဟိကသိသာ မိဝိကိဝိသ် ပဂီဆ ...ပေ ... ဘွဆဇဂ် ဖုပ်ဒွ ပဂီဆွ, ဆ ပဂိဟယတိ သဂၤာဟိကဳ သဂၤာဟိကဖလ်တိ? ဘဝဆိတ်၊ ဘဆဂိကသိသာ

ᩈᨠ᩠ᨠᩣᨿᨴᩥᨭ᩠ᨮᩥ ᨸᩉᩦᨶᩣ ...ᨸᩮ... ᩋᨱᩩᩈᩉᨣᨲᩮᩣ ᨻ᩠ᨿᩣᨸᩤᨴᩮᩤ ᨸᩉᩦᨶᩮᩣ, ᨶ ᨸᩁᩥᩉᩣᨿᨲᩥ ᩋᨶᩣᨣᩤᨾᩦ ᩋᨶᩣᨣᩤᨾᩥᨹᩃᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨

᪒᪗᪙᪨ ᩈᩮᩣᨲᩣᨸᨶ᩠ᨶᩔ ᩈᨠ᩠ᨠᩣᨿᨴᩥᨭ᩠ᨮᩥ ᨸᩉᩦᨶᩣ, ᨶ ᨸᩁᩥᩉᩣᨿᨲᩥ ᩈᩮᩣᨲᩣᨸᨶ᩠ᨶᩮᩣ ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩈᨠᨴᩤᨣᩤᨾᩥᩔ ᩈᨠ᩠ᨠᩣᨿᨴᩥᨭ᩠ᨮᩥ ᨸᩉᩦᨶᩣ ...ᨸᩮ... ᩒᩊᩣᩁᩥᨠᩮᩣ ᨻ᩠ᨿᩣᨸᩤᨴᩮᩤ ᨸᩉᩦᨶᩮᩣ, ᨶ ᨸᩁᩥᩉᩣᨿᨲᩥ ᩈᨠᨴᩤᨣᩤᨾᩦ ᩈᨠᨴᩤᨣᩤᨾᩥᨹᩃᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨

ᩈᩮᩣᨲᩣᨸᨶ᩠ᨶᩔ ᩅᩥᨧᩥᨠᩥᨧ᩠ᨨᩣ ᨸᩉᩦᨶᩣ ...ᨸᩮ... ᩋᨸᩣᨿᨣᨾᨶᩦᨿᩮᩣ ᨴᩮᩤᩈᩮᩣ ᨸᩉᩦᨶᩮᩣ, ᨶ ᨸᩁᩥᩉᩣᨿᨲᩥ ᩈᩮᩣᨲᩣᨸᨶ᩠ᨶᩮᩣ ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩈᨠᨴᩤᨣᩤᨾᩥᩔ ᩈᨠ᩠ᨠᩣᨿᨴᩥᨭ᩠ᨮᩥ ᨸᩉᩦᨶᩣ ...ᨸᩮ... ᩒᩊᩣᩁᩥᨠᩮᩣ ᨻ᩠ᨿᩣᨸᩤᨴᩮᩤ ᨸᩉᩦᨶᩮᩣ, ᨶ ᨸᩁᩥᩉᩣᨿᨲᩥ ᩈᨠᨴᩤᨣᩤᨾᩦ ᩈᨠᨴᩤᨣᩤᨾᩥᨹᩃᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨

᪒᪘᪐᪨ ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩋᩁᩉᨲᩮᩣ ᩁᩣᨣᩮᩤ ᨸᩉᩦᨶᩮᩣ ᩏᨧ᩠ᨨᩥᨶ᩠ᨶᨾᩪᩃᩮᩣ ᨲᩣᩃᩣᩅᨲ᩠ᨳᩩᨠᨲᩮᩣ ᩋᨶᨽᩣᩅᨦ᩠ᨠᨲᩮᩣ [ᩋᨶᨽᩣᩅᨠᨲᩮᩣ (ᩈᩦ᪨)] ᩋᩣᨿᨲᩥᩴ ᩋᨶᩩᨸ᩠ᨸᩤᨴᨵᨾ᩠ᨾᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᩁᩉᨲᩮᩣ ᩁᩣᨣᩮᩤ ᨸᩉᩦᨶᩮᩣ ᩏᨧ᩠ᨨᩥᨶ᩠ᨶᨾᩪᩃᩮᩣ ᨲᩣᩃᩣᩅᨲ᩠ᨳᩩᨠᨲᩮᩣ ᩋᨶᨽᩣᩅᨦ᩠ᨠᨲᩮᩣ ᩋᩣᨿᨲᩥᩴ ᩋᨶᩩᨸ᩠ᨸᩤᨴᨵᨾ᩠ᨾᩮᩣ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ [ᨶᩮᩣ ᩅᨲ ᩁᩮ (ᩈ᩠ᨿᩣ᪨ ᨸᩦ᪨) ᩑᩅᨾᩩᨸᩁᩥᨸᩥ] ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣ''ᨲᩥ᪨

ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩋᩁᩉᨲᩮᩣ ᨴᩮᩤᩈᩮᩣ ᨸᩉᩦᨶᩮᩣ ...ᨸᩮ... ᨾᩮᩣᩉᩮᩣ ᨸᩉᩦᨶᩮᩣ ... ᨾᩣᨶᩮᩣ ᨸᩉᩦᨶᩮᩣ ... ᨴᩥᨭ᩠ᨮᩥ ᨸᩉᩦᨶᩣ ... ᩅᩥᨧᩥᨠᩥᨧ᩠ᨨᩣ ᨸᩉᩦᨶᩣ ... ᨳᩥᨶᩴ ᨸᩉᩦᨶᩴ ... ᩏᨴ᩠ᨵᨧ᩠ᨧᩴ ᨸᩉᩦᨶᩴ ... ᩋᩉᩥᩁᩥᨠᩴ ᨸᩉᩦᨶᩴ ... ᩋᨶᩮᩣᨲ᩠ᨲᨸ᩠ᨸᩴ ᨸᩉᩦᨶᩴ ᩏᨧ᩠ᨨᩥᨶ᩠ᨶᨾᩪᩃᩴ ᨲᩣᩃᩣᩅᨲ᩠ᨳᩩᨠᨲᩴ ᩋᨶᨽᩣᩅᨦ᩠ᨠᨲᩴ ᩋᩣᨿᨲᩥᩴ ᩋᨶᩩᨸ᩠ᨸᩤᨴᨵᨾ᩠ᨾᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᩁᩉᨲᩮᩣ ᩋᨶᩮᩣᨲ᩠ᨲᨸ᩠ᨸᩴ ᨸᩉᩦᨶᩴ ᩏᨧ᩠ᨨᩥᨶ᩠ᨶᨾᩪᩃᩴ ᨲᩣᩃᩣᩅᨲ᩠ᨳᩩᨠᨲᩴ ᩋᨶᨽᩣᩅᨦ᩠ᨠᨲᩴ ᩋᩣᨿᨲᩥᩴ ᩋᨶᩩᨸ᩠ᨸᩤᨴᨵᨾ᩠ᨾᩴ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣ''ᨲᩥ᪨

ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩋᩁᩉᨲᩣ ᩁᩣᨣᨸ᩠ᨸᩉᩣᨶᩣᨿ ᨾᨣ᩠ᨣᩮᩤ ᨽᩣᩅᩥᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᩁᩉᨲᩣ ᩁᩣᨣᨸ᩠ᨸᩉᩣᨶᩣᨿ ᨾᨣ᩠ᨣᩮᩤ ᨽᩣᩅᩥᨲᩮᩣ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣ''ᨲᩥ᪨

ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩋᩁᩉᨲᩣ ᩁᩣᨣᨸ᩠ᨸᩉᩣᨶᩣᨿ ᩈᨲᩥᨸᨭ᩠ᨮᩣᨶᩣ ᨽᩣᩅᩥᨲᩣ ...ᨸᩮ... ᩈᨾ᩠ᨾᨸ᩠ᨸᨵᩤᨶᩣ ᨽᩣᩅᩥᨲᩣ ...

ဘ်ဝါဆိပ်ဘ် ဘ်ဓိတ် . . . ဘ်ဆဲ့ဒ်ယ် ဘ်ဓိတ် . . . ဗလ် ဘ်ဓိတ် . . . ပွတ္တိသစိဂ ဘ်ဓိတ်တ်တိ ?
ဘ်ဖဆဲတ်၊ ဟဆ်ဗိ ဘဂဟတွ် ဏ်ဂပ်ပဟ်ဆဲယ ပွတ္တိသစိဂ ဘ်ဓိတ်, ဏွ် ဝ ဓတ ဓေ
ဓတ်တဝ်ပေ – ‘‘ပဏိဟ်ယတိ ဘဂဟ် ဘဂဂတဲတ်’’တိ၊

ပဏိဟ်ယတိ ဘဂဟ် ဘဂဂတဲတ်တိ ? ဘ်ဖဆဲတ်၊ ဆဆု ဘဂဟတွ်
ဒွ်သပ်ပဟ်ဆဲယ . . . ပေ . . . ဘဏွ်တဲတပ်ပပဟ်ဆဲယ ဖဂဂွ် ဘ်ဓိတွ် . . . ပေ . . . ပွတ္တိသစိဂ
ဘ်ဓိတ်တ်တိ ? ဘ်ဖဆဲတ်၊ ဟဆ်ဗိ ဘဂဟတွ် ဘဏွ်တဲတပ်ပပဟ်ဆဲယ ပွတ္တိသစိဂ ဘ်ဓိတ်, ဏွ်
ဝ ဓတ ဓေ ဓတ်တဝ်ပေ – ‘‘ပဏိဟ်ယတိ ဘဂဟ် ဘဂဂတဲတ်’’တိ၊

၃၈၇၊ ပဏိဟ်ယတိ ဘဂဟ် ဘဂဂတဲတ်တိ ? ဘ်ဖဆဲတ်၊ ဆဆု ဘဂဟ် ဓီတဏ်ဂွ်
ဓီတဒွ်သွ် ဓီတဖွဟ်ဂွ် ဂတဂဏ်ဗီယွ် ဘွ်ဟိတဘ်ဏွ် ဘဆုပ်ပတဲတသာတဲထွ်
ပဏိကိဂိဗ်ဟာဘဓသ်ယွဒ္ဓဏွ် သဖဲဖာဆ်ဆ်ဓိဖုတဲတွ် ဘုကိဂိတဲတပလ်ဃွ် သစိကိဗ်ဟာဗပဏိဂွ်
ဘပ်ပုဏ်ဟေသိကွ် ဆိဏဂိဂဏွ် ဘဏိယွ် ပဆဲဆဲဝါဒဏွ် ပဆဲဆဲဘ်ဏွ် ဓိသဆ်ဆုတဲတွ်
သုဓိဒ္ဒိတဓိဒ္ဒယွ်; ဒုကိဂံ တသ်သ ပဏိဆ်ဆ်တံ, သဖုာယွ် ပဟီဏွ်, ဆိဏွ်ဂွ် သဝဲဆိဂတွ်,
ဖဂဂွ် ဘ်ဓိတွ်, ဘဘိဆ်ဇေယ်ယ့် ဘဘိဆ်ဆ်တံ, ပဏိဆ်ဇေယ်ယ့် ပဏိဆ်ဆ်တံ, ပဟ်တပ်ပံ ပဟီဆံ,
ဘ်ဓေတပ်ပံ ဘ်ဓိတံ, သဝဲဆိကိတပ်ပံ သဝဲဆိဂတဆဲတိ ? ဘ်ဖဆဲတ်၊ ဟဆ်ဗိ ဘဂဟ်
ဓီတဏ်ဂွ် ဓီတဒွ်သွ် ဓီတဖွဟ်ဂွ် . . . ပေ . . . သဝဲဆိကိတပ်ပံ သဝဲဆိဂတံ, ဏွ် ဝ ဓတ ဓေ
ဓတ်တဝ်ပေ – ‘‘ပဏိဟ်ယတိ ဘဂဟ် ဘဂဂတဲတ်’’တိ၊

၃၈၃၊ ပဏိဟ်ယတိ ဘဂဟ် ဘဂဂတဲတ်တိ ? ( ) [(ဘ်ဖဆဲတ်) (က၊)]
သဖယဓိဖုတဲတွ် ဘဂဟ် ဘဂဂတဲတ် ပဏိဟ်ယတိ, ဘသဖယဓိဖုတဲတွ် ဘဂဟ်
ဘဂဂတဲတ် ဆ ပဏိဟ်ယတီတိ၊ သဖယဓိဖုတဲတွ် ဘဂဟ် ဘဂဂတဲတ် ပဏိဟ်ယတီတိ ?
ဘ်ဖဆဲတ်၊ ဘသဖယဓိဖုတဲတွ် ဘဂဟ် ဘဂဂတဲတ် ပဏိဟ်ယတီတိ [ဆ ပဏိဟ်ယတီတိ
(က၊)] ? ဆ ဟေဓံ ဓတ်တဝ်ပေ၊

ဘသဖယဓိဖုတဲတွ် ဘဂဟ် ဘဂဂတဲတ် ဆ ပဏိဟ်ယတီတိ ? ဘ်ဖဆဲတ်၊
သဖယဓိဖုတဲတွ် ဘဂဟ် ဘဂဂတဲတ် ဆ ပဏိဟ်ယတီတိ ? ဆ ဟေဓံ ဓတ်တဝ်ပေ၊

သဖယဓိဖုတဲတသ်သ ဘဂဟတွ် ဏ်ဂွ် ပဟီဏွ်, ပဏိဟ်ယတိ သဖယဓိဖုတဲတွ်
ဘဂဟ် ဘဂဂတဲတ်တိ ? ဘ်ဖဆဲတ်၊ ဘသဖယဓိဖုတဲတသ်သ ဘဂဟတွ် ဏ်ဂွ် ပဟီဏွ်,
ပဏိဟ်ယတိ ဘသဖယဓိဖုတဲတွ် ဘဂဟ် ဘဂဂတဲတ်တိ ? ဆ ဟေဓံ ဓတ်တဝ်ပေ၊

သဖယဓိဖုတဲတသ်သ ဘဂဟတွ် ဒွ်သွ် ပဟီဏွ် . . . ပေ . . . ဘဏွ်တဲတပ်ပ် ပဟီဆံ,
ပဏိဟ်ယတိ သဖယဓိဖုတဲတွ် ဘဂဟ် ဘဂဂတဲတ်တိ ? ဘ်ဖဆဲတ်၊

ဘာသဖယဓိဖုတ်တသ်သ ဘာဏဂတ္တ ဘာဏ္ဍတ်တပ်ပ် ပဂ်ိဏ်, ပဏိဂ်ယတိ ဘာသဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဏ ဂေမ် ဓတ်တပ်ပေ।

သဖယဓိဖုတ်တသ်သ ဘာဏဂတ္တ ဏ်ဂပ်ပဂ်ဏ်ယ ဖဂ်ဂ္ဂ ဘ်ဓိတ္တ, ပဏိဂ်ယတိ သဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဘ်ဖဏ်တ်। ဘာသဖယဓိဖုတ်တသ်သ ဘာဏဂတ္တ ဏ်ဂပ်ပဂ်ဏ်ယ ဖဂ်ဂ္ဂ ဘ်ဓိတ္တ, ပဏိဂ်ယတိ ဘာသဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဏ ဂေမ် ဓတ်တပ်ပေ।

သဖယဓိဖုတ်တသ်သ ဘာဏဂတ္တ ဏ်ဂပ်ပဂ်ဏ်ယ သတိပဏ္ဍဏ်ဏ ဘ်ဓိတ် . . . ပေ . . . သဖဖပ်ပဒ်ဏ ဘ်ဓိတ် . . . ဘိ်ဒ်ပ်ဘ် ဘ်ဓိတ် . . . ဘိဏ်ဒ္ဒိယ ဘ်ဓိတ် . . . ဗလ် ဘ်ဓိတ် . . . ဗ္ဇတ္တသဒ်ဂ် ဘ်ဓိတ်, ပဏိဂ်ယတိ သဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဘ်ဖဏ်တ်। ဘာသဖယဓိဖုတ်တသ်သ ဘာဏဂတ္တ ဏ်ဂပ်ပဂ်ဏ်ယ သတိပဏ္ဍဏ်ဏ ဘ်ဓိတ် . . . ပေ . . . ဗ္ဇတ္တသဒ်ဂ် ဘ်ဓိတ်, ပဏိဂ်ယတိ ဘာသဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဏ ဂေမ် ဓတ်တပ်ပေ।

သဖယဓိဖုတ်တသ်သ ဘာဏဂတ္တ ဒ္ဒသပ်ပဂ်ဏ်ယ . . . ပေ . . . ဘာဏ္ဍတ်တပ်ပပဂ်ဏ်ယ ဖဂ်ဂ္ဂ ဘ်ဓိတ္တ . . . ပေ . . . ဗ္ဇတ္တသဒ်ဂ် ဘ်ဓိတ်, ပဏိဂ်ယတိ သဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဘ်ဖဏ်တ်। ဘာသဖယဓိဖုတ်တသ်သ ဘာဏဂတ္တ ဘာဏ္ဍတ်တပ်ပပဂ်ဏ်ယ ဖဂ်ဂ္ဂ ဘ်ဓိတ္တ . . . ပေ . . . ဗ္ဇတ္တသဒ်ဂ် ဘ်ဓိတ်, ပဏိဂ်ယတိ ဘာသဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဏ ဂေမ် ဓတ်တပ်ပေ . . . ပေ . . . ।

သဖယဓိဖုတ်တ္တ ဘာဏဂ် ဓိတဏ်ဂ္ဂ ဓိတဒ္ဒသ္သ ဓိတဖ္ဂဂ္ဂ ဂတာဂဏဖိယ္ယ ဘ္ဂဂိတဘ်တ္တ ဘာဏပ်ပတ်တသာတ်တ္တ ပဏိဂ်ဏိဗာဘမသ်ယ္ယဏ္ဍ သဖဖာဗ်ဗ်ဓိဖုတ်တ္တ ဘုဂ်ဏိတ်တပလ်ဗ္ဗ သဒ်ဂိဏ်ဗပဏ်ဂ္ဂ ဘာပ်ပူဏ်ဂေသိဂ္ဂ ဏ်ဏဂ်ဂဏ္ဍ ဘာဏိယ္ယ ပဏ်ဏဘ်ဒဏ္ဍ ပဏ်ဏဘ်တ္တ ဓိသဗ်ဒုတ်တ္တ သုဓိဏ္ဍတဓိဏယ္ယ, ဒုဂ်ဂံ တသ်သ ပဏိဗ်ဗ်တ်, သဖုာယ္ယ ပဂ်ိဏ္ဍ, ဏ်ဏ္ဍဂ္ဂ သဗ်ဗိဂတ္တ, ဖဂ်ဂ္ဂ ဘ်ဓိတ္တ, ဘာဏိဗ်ဗေယ် ဘာဏိဗ်ဗ်တ်, ပဏိဗ်ဗေယ် ပဏိဗ်ဗ်တ်, ပဂ်တပ်ပ် ပဂ်ိဏ်, ဘ်ဓေတပ်ပ် ဘ်ဓိတ်, သဗ်ဗိဂ်တပ်ပ် သဗ်ဗိဂတ်, ပဏိဂ်ယတိ သဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဘ်ဖဏ်တ်। ဘာသဖယဓိဖုတ်တ္တ ဘာဏဂ် ဓိတဏ်ဂ္ဂ ဓိတဒ္ဒသ္သ ဓိတဖ္ဂဂ္ဂ . . . ပေ . . . သဗ်ဗိဂ်တပ်ပ် သဗ်ဗိဂတ်, ပဏိဂ်ယတိ ဘာသဖယဓိဖုတ်တ္တ ဘာဏဂ် ဘာဏဂတ်တ်တိ ? ဏ ဂေမ် ဓတ်တပ်ပေ।

၂၉၇။ ဘာသဖြယမိဖုတ်တာသံသ ဘာဇဂတ္တ ဏဂ္ဂ ပဂီဏ္ဍ, ဏ ပဇိဂ်ယတိ ဘာသဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဘ်ဖဏ်တ်။ သဖြယမိဖုတ်တာသံသ ဘာဇဂတ္တ ဏဂ္ဂ ပဂီဏ္ဍ, ဏ ပဇိဂ်ယတိ သဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဏ ဟေမံ ဗတ်တပ်ပေ။

ဘာသဖြယမိဖုတ်တာသံသ ဘာဇဂတ္တ ၃ွသ္တ ပဂီဏ္ဍ ...ပေ... ဘာဏ္ဍတ်တပ်ပ် ပဂီဏ်, ဏ ပဇိဂ်ယတိ ဘာသဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဘ်ဖဏ်တ်။ သဖြယမိဖုတ်တာသံသ ဘာဇဂတ္တ ဘာဏ္ဍတ်တပ်ပ် ပဂီဏ်, ဏ ပဇိဂ်ယတိ သဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဏ ဟေမံ ဗတ်တပ်ပေ။

ဘာသဖြယမိဖုတ်တာသံသ ဘာဇဂတ္တ ဏဂပ်ပဂ်ဏ်ယ ဖဂိဂ္ဂ ဘ်ဇိတ္တ ...ပေ... ဇ္ဂတ္တသဧဂ် ဘ်ဇိတ်, ဏ ပဇိဂ်ယတိ ဘာသဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဘ်ဖဏ်တ်။ သဖြယမိဖုတ်တာသံသ ဘာဇဂတ္တ ဏဂပ်ပဂ်ဏ်ယ ဖဂိဂ္ဂ ဘ်ဇိတ္တ ...ပေ... ဇ္ဂတ္တသဧဂ် ဘ်ဇိတ်, ဏ ပဇိဂ်ယတိ သဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဏ ဟေမံ ဗတ်တပ်ပေ။

ဘာသဖြယမိဖုတ်တာသံသ ဘာဇဂတ္တ ၃ွသပ်ပဂ်ဏ်ယ ...ပေ... ဘာဏ္ဍတ်တပ်ပပဂ်ဏ်ယ ဖဂိဂ္ဂ ဘ်ဇိတ္တ ...ပေ... ဇ္ဂတ္တသဧဂ် ဘ်ဇိတ်, ဏ ပဇိဂ်ယတိ ဘာသဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဘ်ဖဏ်တ်။ သဖြယမိဖုတ်တာသံသ ဘာဇဂတ္တ ဘာဏ္ဍတ်တပ်ပပဂ်ဏ်ယ ဖဂိဂ္ဂ ဘ်ဇိတ္တ ...ပေ... ဇ္ဂတ္တသဧဂ် ဘ်ဇိတ်, ဏ ပဇိဂ်ယတိ သဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဏ ဟေမံ ဗတ်တပ်ပေ။

ဘာသဖြယမိဖုတ်တ္တ ဘာဇဂ် ဇီတဏဂ္ဂ ဇီတ၃ွသ္တ ဇီတဖွဂ္ဂ ...ပေ... သဗဲဆိဂ်တပ်ပံ သဗဲဆိဂတ်, ဏ ပဇိဂ်ယတိ ဘာသဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဘ်ဖဏ်တ်။ သဖြယမိဖုတ်တ္တ ဘာဇဂ် ဇီတဏဂ္ဂ ဇီတ၃ွသ္တ ဇီတဖွဂ္ဂ ...ပေ... သဗဲဆိဂ်တပ်ပံ သဗဲဆိဂတ်, ဏ ပဇိဂ်ယတိ သဖြယမိဖုတ်တ္တ ဘာဇဂ် ဘာဇဂတ်တ်တိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ...။

၂၉၈။ ပဇိဂ်ယတိ ဘာဇဂ် ဘာဇဂတ်တ်တိ? ဘ်ဖဏ်တ်။ သံဇိပုတ်တ္တ ထေဇ္ဇ ပဇိဂ်ယိတ်ထ ဘာဇဂတ်တ်တိ? ဏ ဟေမံ ဗတ်တပ်ပေ။ ဖဂ်ဖွဂိဂလ်လ်ဏ္ဍ [ဖြဂ်ဖွဂိဂလ်ဏ္ဍ (က။)] ထေဇ္ဇ ... ဖဂ်ကသံသပ္ဂ ထေဇ္ဇ ... ဖဂ်ကဗဲဗဲယဏ္ဍ [ဖြဂ်ကဗဲဗဲဏ္ဍ (ဖ။ ဏ်။ ၇။၂၀၂ ဘ်ဘယွ)] ထေဇ္ဇ ... ဖဂ်ကွဇ္ဇဇီဂွ [ဖြဂ်ကွဇ္ဇဇီတ္တ (သီ။ သံ။ ဂံ။ ပီ။)] ထေဇ္ဇ ... ဖဂ်ပဏ်ထဂ္ဂ ထေဇ္ဇ ပဇိဂ်ယိတ်ထ ဘာဇဂတ်တ်တိ? ဏ ဟေမံ ဗတ်တပ်ပေ။

သံဏိပုတ်တ္ဝ ထေတ္ဝ ဏ ပဏိဟ်ယိတ်ထ ဘဏဂတ်တ်တိ? ဘ်ဖေဏ်တ်၊ ဂဆ်ဗိ သံဏိပုတ်တ္ဝ ထေတ္ဝ ဏ ပဏိဟ်ယိတ်ထ ဘဏဂတ်တ်, ဏွ ဎ ဓတ တေ ဓတ်တပ်ပေ – ''ပဏိဟ်ယတိ ဘဏဟ် ဘဏဂတ်တ်''တိ၊

ဖဟ်ဖွဂ်ဂလ်လ်ဏွ ထေတ္ဝ ... ဖဟ်ကသ်သပ္ဝ ထေတ္ဝ ... ဖဟ်ကဗ်ဗ်ယဏွ ထေတ္ဝ ... ဖဟ်ကွဏ္ဍဏိကွ ထေတ္ဝ ... ဖဟ်ပဏ်ထကွ ထေတ္ဝ ဏ ပဏိဟ်ယိတ်ထ ဘဏဂတ်တ်တိ? ဘ်ဖေဏ်တ်၊ ဂဆ်ဗိ ဖဟ်ပဏ်ထကွ ထေတ္ဝ ဏ ပဏိဟ်ယိတ်ထ ဘဏဂတ်တ်, ဏွ ဎ ဓတ တေ ဓတ်တပ်ပေ – ''ပဏိဟ်ယတိ ဘဏဟ် ဘဏဂတ်တ်''တိ၊

ဘဏိယပုဂ်ဂလသ်သဏ်ဘဏ်၊

၃၊ သုတ်တသ်ဝဏပဏိဟ်ဏိ

၃၈၁၊ ပဏိဟ်ယတိ ဘဏဟ် ဘဏဂတ်တ်တိ? ဘ်ဖေဏ်တ်၊ ဏဏ ဓုတ်တ် ဘဂဓတ် –

''ဘုဗ်ဗ်ဓဗ် ဟိ ပဏ္ဍိပ်ဘ် [ပဏ္ဍိပ်ဘ် (ဘဏ္ဍဏ၊)], သဖေဏ ပဏ်သိတ်;
ဏ ပ်ဏ် ဘိဂုဏ် ယဏ်တိ, ဏယိဘ် ဘောကဂုဏ် ဖုတ''ဏ်တိ [သု၊ ဏိ၊ ၇၇၈ သုတ်တဏိပ်တေ]၊

ဘတ်ထေဓ သုတ်တဏ်တွတိ? ဘ်ဖေဏ်တ်၊ တေဏ ဟိ ဏ ဓတ်တပ်ပ် – ''ပဏိဟ်ယတိ ဘဏဟ် ဘဏဂတ်တ်''တိ၊

ပဏိဟ်ယတိ ဘဏဟ် ဘဏဂတ်တ်တိ? ဘ်ဖေဏ်တ်၊ ဘတ်ထိ ဆိဏ်ဏသ်သ ဆောဘိယဏ်တိ? ဏ ဟေမံ ဓတ်တပ်ပေ၊

ဘတ်ထိ ဆိဏ်ဏသ်သ ဆောဘိယဏ်တိ? ဘ်ဖေဏ်တ်၊ ဏဏ ဓုတ်တ် ဘဂဓတ် –

''ဓိတတဏ်ဂွ ဘဏ်ဘ်ဏွ, ကိဗ်ဗ် ယသ်သ ဏ ဓိဏ္ဍတိ;
ဆိဏ်ဏသ်သ ဆောဘိယံ ဏတ်ထိ, ဘွဃုပ်သွ သဖုဂတ္ဝ''တိ၊

ဘတ်ထေဓ သုတ်တဏ်တွတိ? ဘ်ဖေဏ်တ်၊ တေဏ ဟိ ဏ ဓတ်တပ်ပ် – ''ဘတ်ထိ ဆိဏ်ဏသ်သ ဆောဘိယ''ဏ်တိ၊

᪂᪄᪄। ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨲ᩠ᨳᩥ ᨠᨲᩔ ᨸᨭᩥᨧᨿᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ।

ᨶᨲ᩠ᨳᩥ ᨠᨲᩔ ᨸᨭᩥᨧᨿᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ –

''ᨲᩔ ᩈᨾ᩠ᨾᩣ ᩅᩥᨾᩩᨲ᩠ᨲᩔ, ᩈᨶ᩠ᨲᨧᩥᨲ᩠ᨲᩔ ᨽᩥᨠ᩠ᨡᩩᨶᩮᩣ;
ᨠᨲᩔ ᨸᨭᩥᨧᨿᩮᩣ ᨶᨲ᩠ᨳᩥ, ᨠᩁᨱᩦᨿᩴ ᨶ ᩅᩥᨩ᩠ᨩᨲᩥ।

''ᩈᩮᩃᩮᩣ ᨿᨳᩣ ᩑᨠᨥᨶᩮᩣ, ᩅᩣᨲᩮᨶ ᨶ ᩈᨾᩦᩁᨲᩥ;
ᩑᩅᩴ ᩁᩪᨸᩣ ᩁᩈᩣ ᩈᨴ᩠ᨴᩣ, ᨣᨶ᩠ᨵᩣ ᨹᩔᩣ ᨧ ᨠᩮᩅᩃᩣ।

''ᩍᨭ᩠ᨮᩣ ᨵᨾ᩠ᨾᩣ ᩋᨶᩥᨭ᩠ᨮᩣ ᨧ, ᨶᨸ᩠ᨸᩅᩮᨵᩮᨶ᩠ᨲᩥ ᨲᩣᨴᩥᨶᩮᩣ;
ᨮᩥᨲᩴ ᨧᩥᨲ᩠ᨲᩴ ᩅᩥᨸ᩠ᨸᨾᩩᨲ᩠ᨲᩴ, ᩅᨿᨬ᩠ᨧᩔᩣᨶᩩᨸᩔᨲᩦ''ᨲᩥ [ᨾᩉᩣᩅ। ᪂᪄᪄;
ᩋ। ᨶᩥ। ᪆।᪅᪅]।

ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᩮᨶ ᩉᩥ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᨶᨲ᩠ᨳᩥ ᨠᨲᩔ ᨸᨭᩥᨧᨿᩮᩣ''ᨲᩥ।

᪂᪄᪅। ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᨸᨬ᩠ᨧᩥᨾᩮ, ᨽᩥᨠ᩠ᨡᩅᩮ, ᨵᨾ᩠ᨾᩣ ᩈᨾᨿᩅᩥᨾᩩᨲ᩠ᨲᩔ ᨽᩥᨠ᩠ᨡᩩᨶᩮᩣ ᨸᩁᩥᩉᩣᨶᩣᨿ ᩈᩴᩅᨲ᩠ᨲᨶ᩠ᨲᩥ। ᨠᨲᨾᩮ ᨸᨬ᩠ᨧ? ᨠᨾ᩠ᨾᩣᩁᩣᨾᨲᩣ, ᨽᩔᩣᩁᩣᨾᨲᩣ, ᨶᩥᨴ᩠ᨴᩣᩁᩣᨾᨲᩣ, ᩈᨦ᩠ᨣᨱᩥᨠᩣᩁᩣᨾᨲᩣ, ᨿᨳᩣᩅᩥᨾᩩᨲ᩠ᨲᩴ ᨧᩥᨲ᩠ᨲᩴ ᨶ ᨸᨧ᩠ᨧᩅᩮᨠ᩠ᨡᨲᩥ। ᩍᨾᩮ ᨡᩮᩣ, ᨽᩥᨠ᩠ᨡᩅᩮ, ᨸᨬ᩠ᨧ ᨵᨾ᩠ᨾᩣ ᩈᨾᨿᩅᩥᨾᩩᨲ᩠ᨲᩔ ᨽᩥᨠ᩠ᨡᩩᨶᩮᩣ ᨸᩁᩥᩉᩣᨶᩣᨿ ᩈᩴᩅᨲ᩠ᨲᨶ᩠ᨲᩦ''ᨲᩥ [ᩋ। ᨶᩥ। ᪅।᪁᪄᪉]। ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᩮᨶ ᩉᩥ ᨸᩁᩥᩉᩣᨿᨲᩥ ᩋᩁᩉᩣ ᩋᩁᩉᨲ᩠ᨲᩣᨲᩥ।

ᨶᨲ᩠ᨳᩥ ᩋᩁᩉᨲᩮᩣ ᨠᨾ᩠ᨾᩣᩁᩣᨾᨲᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ।

ᨶᨲ᩠ᨳᩥ ᩋᩁᩉᨲᩮᩣ ᨠᨾ᩠ᨾᩣᩁᩣᨾᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨲ᩠ᨳᩥ ᩋᩁᩉᨲᩮᩣ ᩁᩣᨣᩮᩣ ᩁᩣᨣᨸᩁᩥᨿᩩᨭ᩠ᨮᩣᨶᩴ ᩁᩣᨣᩈᩴᨿᩮᩣᨩᨶᩴ ᩁᩣᨣᩮᩣᨥᩮᩣ ᩁᩣᨣᨿᩮᩣᨣᩮᩣ ᩁᩣᨣᨶᩦᩅᩁᨱᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ।

ᨶᨲ᩠ᨳᩥ ᩋᩁᩉᨲᩮᩣ ᨽᩔᩣᩁᩣᨾᨲᩣ, ᨶᨲ᩠ᨳᩥ ᩋᩁᩉᨲᩮᩣ ᨶᩥᨴ᩠ᨴᩣᩁᩣᨾᨲᩣ, ᨶᨲ᩠ᨳᩥ ᩋᩁᩉᨲᩮᩣ ᩈᨦ᩠ᨣᨱᩥᨠᩣᩁᩣᨾᨲᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ।

𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧। 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄢𑄧𑄉𑄮 𑄇𑄧𑄟𑄢𑄧𑄉𑄮 𑄇𑄧𑄟𑄢𑄧𑄉𑄛𑄢𑄨𑄠𑄪𑄑𑄳𑄒𑄧𑄚𑄁 𑄇𑄧𑄟𑄢𑄧𑄉𑄥𑄁𑄠𑄮𑄎𑄚𑄁 𑄇𑄧𑄟𑄮𑄊𑄮 𑄇𑄧𑄟𑄠𑄮𑄉𑄮 𑄇𑄧𑄟𑄌𑄳𑄍𑄚𑄳𑄘𑄚𑄩𑄤𑄢𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬।

𑄸𑄺𑄾। 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧। 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧 𑄛𑄢𑄨𑄦𑄧𑄠𑄟𑄧𑄚𑄮 𑄇𑄨𑄁 𑄛𑄢𑄨𑄠𑄪𑄑𑄳𑄒𑄧𑄚𑄬𑄚 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄩𑄖𑄨? 𑄢𑄧𑄉𑄛𑄢𑄨𑄠𑄪𑄑𑄳𑄒𑄧𑄚𑄬𑄚 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄩𑄖𑄨। 𑄛𑄢𑄨𑄠𑄪𑄑𑄳𑄒𑄧𑄚𑄁 𑄇𑄨𑄁 𑄛𑄑𑄨𑄌𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑄚𑄪𑄥𑄠𑄁 𑄛𑄑𑄨𑄌𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨। 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄚𑄪𑄥𑄠𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬।

𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄚𑄪𑄥𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧। 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄇𑄧𑄟𑄢𑄧𑄉𑄧𑄚𑄪𑄥𑄠𑄮 𑄛𑄑𑄨𑄊𑄧𑄚𑄪𑄥𑄠𑄮 𑄟𑄧𑄚𑄧𑄚𑄪𑄥𑄠𑄮 𑄘𑄨𑄑𑄳𑄒𑄧𑄚𑄪𑄥𑄠𑄮 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄧𑄚𑄪𑄥𑄠𑄮 𑄞𑄤𑄢𑄧𑄉𑄧𑄚𑄪𑄥𑄠𑄮 𑄃𑄤𑄨𑄎𑄳𑄎𑄧𑄚𑄪𑄥𑄠𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬।

𑄘𑄮𑄥𑄛𑄢𑄨𑄠𑄪𑄑𑄳𑄒𑄧𑄚𑄬𑄚 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄩𑄖𑄨 ...𑄛𑄬... 𑄟𑄮𑄦𑄛𑄢𑄨𑄠𑄪𑄑𑄳𑄒𑄧𑄚𑄬𑄚 𑄛𑄢𑄨𑄦𑄧𑄠𑄖𑄩𑄖𑄨 ...। 𑄛𑄢𑄨𑄠𑄪𑄑𑄳𑄒𑄧𑄚𑄁 𑄇𑄨𑄁 𑄛𑄑𑄨𑄌𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑄚𑄪𑄥𑄠𑄁 𑄛𑄑𑄨𑄌𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨। 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄚𑄪𑄥𑄠𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄚𑄪𑄥𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧। 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄇𑄧𑄟𑄢𑄧𑄉𑄧𑄚𑄪𑄥𑄠𑄮 ...𑄛𑄬... 𑄃𑄤𑄨𑄎𑄳𑄎𑄧𑄚𑄪𑄥𑄠𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬।

𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧। 𑄃𑄢𑄦𑄖𑄮 𑄃𑄢𑄦𑄖𑄳𑄖𑄧 𑄛𑄢𑄨𑄦𑄧𑄠𑄟𑄧𑄚𑄥𑄳𑄥 𑄇𑄨𑄁 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄢𑄧𑄉𑄮 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨। 𑄥𑄇𑄳𑄇𑄧𑄠𑄘𑄨𑄑𑄳𑄒𑄨 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨, 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄧 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨, 𑄥𑄩𑄣𑄝𑄳𑄝𑄖𑄛𑄢𑄧𑄟𑄧𑄥𑄮 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄘𑄮𑄥𑄮 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨 ...𑄛𑄬... 𑄟𑄮𑄦𑄮 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨, 𑄥𑄇𑄳𑄇𑄧𑄠𑄘𑄨𑄑𑄳𑄒𑄨 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨, 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄧 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨, 𑄥𑄩𑄣𑄝𑄳𑄝𑄖𑄛𑄢𑄧𑄟𑄧𑄥𑄮 𑄅𑄛𑄌𑄠𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬।

𑄛𑄢𑄨𑄦𑄧𑄠𑄖𑄨 𑄃𑄢𑄦𑄧 𑄃𑄢𑄦𑄖𑄳𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧। 𑄃𑄢𑄦𑄧 𑄃𑄧𑄌𑄨𑄚𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄃𑄢𑄦𑄧 𑄃𑄛𑄌𑄨𑄚𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄃𑄢𑄦𑄧 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄃𑄢𑄦𑄧 𑄅𑄛𑄧𑄘𑄨𑄠𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄃𑄢𑄦𑄧 𑄤𑄨𑄥𑄨𑄚𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄃𑄢𑄦𑄧 𑄅𑄥𑄳𑄥𑄨𑄚𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄃𑄢𑄦𑄧 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄃𑄢𑄦𑄧 𑄥𑄚𑄳𑄙𑄫𑄛𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬।

ននុ អរហា នេវាចិនាតិ ន អបចិនាតិ អបចិនិត្វា ឋិតោតិ? អាមន្តា។ ហញ្ចិ អរហា នេវាចិនាតិ ន អបចិនាតិ អបចិនិត្វា ឋិតោ, នោ ច វត រេ វត្តព្ពេ – ‘‘បរិហាយតិ អរហា អរហត្តា’’តិ។

ននុ អរហា នេវ បជហតិ ន ឧបាទិយតិ បជហិត្វា ឋិតោតិ? អាមន្តា។ ហញ្ចិ អរហា នេវ បជហតិ ន ឧបាទិយតិ បជហិត្វា ឋិតោ, នោ ច វត រេ វត្តព្ពេ – ‘‘បរិហាយតិ អរហា អរហត្តា’’តិ។

ននុ អរហា នេវ វិសេនេតិ ន ឧស្សេនេតិ វិសេនេត្វា ឋិតោតិ? អាមន្តា។ ហញ្ចិ អរហា នេវ វិសេនេតិ ន ឧស្សេនេតិ វិសេនេត្វា ឋិតោ, នោ ច វត រេ វត្តព្ពេ – ‘‘បរិហាយតិ អរហា អរហត្តា’’តិ។

ននុ អរហា នេវ វិធូបេតិ ន សន្ធូបេតិ វិធូបេត្វា ឋិតោតិ? អាមន្តា។ ហញ្ចិ អរហា នេវ វិធូបេតិ ន សន្ធូបេតិ វិធូបេត្វា ឋិតោ, នោ ច វត រេ វត្តព្ពេ – ‘‘បរិហាយតិ អរហា អរហត្តា’’តិ។

បរិហានិកថា និដ្ឋិតា។

៣។ ព្រហ្មចរិយកថា

១។ សុទ្ធព្រហ្មចរិយកថា

២៤៧។ នត្ថិ ទេវេសុ ព្រហ្មចរិយវាសោតិ? អាមន្តា។ សព្ពេ ទេវា ជឡា ឯលមូគា [ឯឡមូគា (ស្យា.)] អវិញ្ញូ ហត្ថសំវាចិកា នប្បដិពលា សុភាសិតទុព្ភាសិតានំ អត្ថមញ្ញាតុំ, សព្ពេ ទេវា ន ពុទ្ធេ បសន្នា ន ធម្មេ បសន្នា ន សង្ឃេ បសន្នា, ន ពុទ្ធំ ភគវន្តំ បយិរុបាសន្តិ, ន ពុទ្ធំ ភគវន្តំ បញ្ហំ បុច្ឆន្តិ, ន ពុទ្ធេន ភគវតា បញ្ហេ វិស្សជ្ជិតេ អត្តមនា, សព្ពេ ទេវា កម្មាវរណេន សមន្នាគតា កិលេសាវរណេន សមន្នាគតា វិបាកាវរណេន សមន្នាគតា អស្សទ្ធា អច្ឆន្ទិកា ទុប្បញ្ញា អភព្ពា និយាមំ ឱក្កមិតុំ កុសលេសុ ធម្មេសុ សម្មត្តំ, សព្ពេ ទេវា មាតុឃាតកា បិតុឃាតកា អរហន្តឃាតកា រុហិរុប្បាទកា សង្ឃភេទកា, សព្ពេ ទេវា បាណាតិបាតិនោ អទិន្នាទាយិនោ កាមេសុមិច្ឆាចារិនោ មុសាវាទិនោ

ဖတ္ထုသ်မ္ဗဝ် သဖဲဖပ်ပလ်ပိဏ္ဏ ဘာဂိဒ္ဓိသ္ထလုဏ္ဏ ဗြပဏ်ဏာဝဲတာတ ဖဲဖဲဖဲဒိဋ္ဌိဂ်ဂေတိ? ဆ ဂေမ် မတာတဖဲပေ ...ပေ...।

ဆဆု ဘာတိ ဝေမ် ဘဒ္ဓဏ္ဍ ဘာဆေလဖူဂ် မိဗ်ဘူ ဆ ဂတာထံမ္ဗဝဴဂ် ပဏ္ဏဖလ် သုဘ္ဘသိတာဉဖဲဘ္ဘသိတာဏ် ဘာတာထဖဲဗ်ဗ်တ့်, ဘာတိ ဝေမ် ဖုဝ်ဂေ ပယာဏ်ဏ် ဂဖဲဖော ပယာဏ်ဏ် သဏ်ဃော ပယာဏ်ဏ်, ဖုဝ်ဂ် ဒဂဗဏ်တံ ပယိဂုပ်ပယာဏ်တိ, ဖုဝ်ဂ် ဒဂဗဏ်တံ ပဗ်ဂံ ပုဖဲခဏ်တိ, ဖုဝ်ဂေဆ ဒဂဗတ် ပဗ်ဂေ မိသ်ယာဒ္ဓိဒ္ဓိတေ ဘာတာတဖဲဏ် ဂွဏ်တိ, ဘာတိ ဝေမ် ဆ ဂဖဲဖဲမဂဂေဆ သဖဲဏ်ဏ်ဂတ် ဆ ဂိလေသ်မဂဂေဆ သဖဲဏ်ဏ်ဂတ် ဆ မိပ်ဂ်မဂဂေဆ သဖဲဏ်ဏ်ဂတ် သဝ်ဂ် ခဏ်ဝိဂ် ပဗ်ဗဗဏ်တွ ဒဖဲပ် ဏိယ်ဖဲ ဘွဂ်ဂဖဲတံ ဂုသလေသု ဂဖဲဖေသု သဖဲဖတာတံ, ဘာတိ ဝေမ် ဆ ဖဲတုဃ်တာဂ် ဆ ပိတုဃ်တာဂ် ဆ ဘာဂဂဏ်တဃ်တာဂ် ဆ ဂုဂိဂုပ်ပ်ာဂ် ဆ သဏ်ဃဘေဒာဂ်, ဘာတိ ဝေမ် ဆ ပါဖာတိပါတိဏ္ဏ ဆ ဘာဒိဏ်ဏ်ဒါယိဏ္ဏ ဆ ဂ်ဖေသုဖိဖဲဖဲဖဲဂိဏ္ဏ ဆ မုသ်မ်ဝိဏ္ဏ ဆ ပိသုဖာမ္ဗဝ် ဆ ဖတ္ထုသ်မ္ဗဝ် ဆ သဖဲဖပ်ပလ်ပိဏ္ဏ ဆ ဘာဂိဒ္ဓိသ္ထလုဏ္ဏ ဘာဗြပဏ်ဏာဝဲတာတ သဖဲဖဲဝိဒိဋ္ဌိဂ်ဂေတိ? ဘ်မာဏ်တ।

ဂဗ်ဝဲ ဘာတိ ဝေမ် ဘဒ္ဓဏ္ဍ ဘာဆေလဖူဂ် မိဗ်ဘူ ဆ ဂတာထံမ္ဗဝဴဂ် ပဏ္ဏဖလ် သုဘ္ဘသိတာဉဖဲဘ္ဘသိတာဏ် ဘာတာထဖဲဗ်ဗ်တ့် ...ပေ... ဘာတိ ဝေမ် ဖုဝ်ဂေ ပယာဏ်ဏ် ...ပေ... သဖဲဖဲဝိဒိဋ္ဌိဂ်, ဏွ ဝ ဗတ ဂေ မတာတဖဲပေ – ‘‘ဆာတိ ဝေမေသု ဗုဂ်ဂဖဝဖဲယမ္ဗွ’’တိ।

၂၇၀। ဘာတိ ဝေမေသု ဗုဂ်ဂဖဝဖဲယမ္ဗွတိ? ဘ်မာဏ်တ। ဘာတိ တာတ ပဖဲဖဏ္ဏိ ဖုဖာဒ္ဓိယ် ဂ်သ်မဝ်ဂဖ် ပတာတဝ်ဂဖ်, ဝေမေသု သဖဲဖ်သဖဲဖုဝ်ဂ် ဘုပ်ပဏ္ဏိဏ်တိ, ပဖဲဖေဂသဖဲဖုဝ်ဂ် ဘုပ်ပဏ္ဏိဏ်တိ, သ်ဗဂယုဂ် ဘုပ်ပဏ္ဏိဏ်တိ? ဆ ဂေမ် မတာတဖဲပေ ...ပေ...।

ဝေမေသု ပဖဲဖဏ္ဏိ ဆာတိတိ, ဆာတိ ဝေမေသု ဗုဂ်ဂဖဝဖဲယမ္ဗွတိ? ဘ်မာဏ်တ। ယတာထ ဘာတိ ပဖဲဖဏ္ဏိ တာတထေဗ ဗုဂ်ဂဖဝဖဲယမ္ဗွ, ယတာထ ဆာတိ ပဖဲဖဏ္ဏိ ဆာတိ တာတထ ဗုဂ်ဂဖဝဖဲယမ္ဗွတိ? ဆ ဂေမ် မတာတဖဲပေ ...ပေ... ယတာထ ဘာတိ ပဖဲဖဏ္ဏိ တာတထေဗ ဗုဂ်ဂဖဝဖဲယမ္ဗွ, ယတာထ ဆာတိ ပဖဲဖဏ္ဏိ ဆာတိ တာတထ ဗုဂ်ဂဖဝဖဲယမ္ဗွတိ? ဘ်မာဏ်တ। ယွ ပဖဲဖဏ္ဏိ တာသ်သေဗ ဗုဂ်ဂဖဝဖဲယမ္ဗွ, ယွ ဆ ပဖဲဖဏ္ဏိ ဆာတိ တာသ်သ ဗုဂ်ဂဖဝဖဲယမ္ဗွတိ? ဆ ဂေမ် မတာတဖဲပေ ...ပေ...।

ටෙමෙසු ඹුෆිඊධ්‍යං ඣතොථීති, ඣතොථි ටෙමෙසු ඵුගොඹඛොණියම්ිසුවති?
ඞොඹණ්ඣොත්। යතොථ ඞතොථි ඹුෆිඊධ්‍යං තතොථෙම ඵුගොඹඛොණියම්ිසුවු, යතොථ ඣතොථි ඹුෆිඊධ්‍යං ඣතොථි තතොථ ඵුගොඹඛොණියම්ිසුවති? ඣ ගෙම් ඹතොතඔපෙ ...පෙ ...
යතොථ ඞතොථි ඹුෆිඊධ්‍යං තතොථෙම ඵුගොඹඛොණියම්ිසුවු, යතොථ ඣතොථි ඹුෆිඊධ්‍යං ඣතොථි තතොථ ඵුගොඹඛොණියම්ිසුවති? ඞොඹණ්ඣොත්। යු ඹුෆිඊු ගුති තයොසෙම ඵුගොඹඛොණියම්ිසුවු, යු ඹුෆිඊු ඣ ගුති ඣතොථි තයොස ඵුගොඹඛොණියම්ිසුවති? ඣ ගෙම් ඹතොතඔපෙ ...පෙ ...।

ටෙමෙසු ෆයොඹධෆෆ් ඣතොථීති, ඣතොථි ටෙමෙසු ඵුගොඹඛොණියම්ිසුවති?
ඞොඹණ්ඣොත්। යතොථ ඞතොථි ෆයොඹධෆෆ් තතොථෙම ඵුගොඹඛොණියම්ිසුවු, යතොථ ඣතොථි ෆයොඹධෆෆ් ඣතොථි තතොථ ඵුගොඹඛොණියම්ිසුවති? ඣ ගෙම් ඹතොතඔපෙ ...පෙ ... යතොථ ඞතොථි ෆයොඹධෆෆ් තතොථෙම ඵුගොඹඛොණියම්ිසුවු, යතොථ ඣතොථි ෆයොඹධෆෆ් ඣතොථි තතොථ ඵුගොඹඛොණියම්ිසුවති? ඞොඹණ්ඣොත්। යු ෆයොම් ධෆෙති තයොසෙම ඵුගොඹඛොණියම්ිසුවු, යු ෆයොම් ඣ ධෆෙති ඣතොථි තයොස ඵුගොඹඛොණියම්ිසුවති? ඣ ගෙම් ඹතොතඔපෙ ...පෙ ...।

ටෙමෙසු පතොතධෆෆ් ඣතොථීති, ඣතොථි ටෙමෙසු ඵුගොඹඛොණියම්ිසුවති?
ඞොඹණ්ඣොත්। යතොථ ඞතොථි පතොතධෆෆ් තතොථෙම ඵුගොඹඛොණියම්ිසුවු, යතොථ ඣතොථි පතොතධෆෆ් ඣතොථි තතොථ ඵුගොඹඛොණියම්ිසුවති? ඣ ගෙම් ඹතොතඔපෙ ...පෙ ... යතොථ ඞතොථි පතොතධෆෆ් තතොථෙම ඵුගොඹඛොණියම්ිසුවු, යතොථ ඣතොථි පතොතධෆෆ් ඣතොථි තතොථ ඵුගොඹඛොණියම්ිසුවති? ඞොඹණ්ඣොත්? යු පතොතං ධෆෙති තයොසෙම ඵුගොඹඛොණියම්ිසුවු, යු පතොතං ඣ ධෆෙති ඣතොථි තයොස ඵුගොඹඛොණියම්ිසුවති? ඣ ගෙම් ඹතොතඔපෙ ...පෙ ...।

ටෙමෙසු සඹඹිසඹපොධ ඣපිපතතතෆතීති, ඣතොථි ටෙමෙසු ඵුගොඹඛොණියම්ිසුවති? ඞොඹණ්ඣොත්। යතොථ සඹඹිසඹපොධ ඞපිපතතතෆති තතොථෙම ඵුගොඹඛොණියම්ිසුවු, යතොථ සඹඹිසඹපොධ ඣපිපතතතෆති ඣතොථි තතොථ ඵුගොඹඛොණියම්ිසුවති? ඣ ගෙම් ඹතොතඔපෙ ...පෙ ... යතොථ සඹඹිසඹපොධ ඞපිපතතතෆති තතොථෙම ඵුගොඹඛොණියම්ිසුවු, යතොථ සඹඹිසඹපොධ ඣපිපතතතෆති ඣතොථි තතොථ ඵුගොඹඛොණියම්ිසුවති? ඞොඹණ්ඣොත්। ලුඹිපිෆිය ඞෆම් ඊතුු, ඵුධිය ඹූලෙ ඞාහිසඹපොධු, ඵිෆහායිය ඞෆමතො ධඹිඹඛෆං පමතොතිතං; තතොථෙම ඵුගොඹඛොණියම්ිසුවු, ඣතොථඔඞතු ඵුගොඹඛොණියම්ිසුවති? ඣ ගෙම් ඹතොතඔපෙ ...පෙ ...।

ေမေသု ပဝဲေဗကာသဖ်ပှာ်ဂ် ဆုပ်ပတ္တိဇဆတီတိ, ဆတ်ထိ ေမေသု ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘဲဖာဆတ်။ ယတ်ထ ပဝဲေဗကာသဖ်ပှာ်ဂ် ဘုပ်ပတ္တိဇဆတိ တတ်ထေမ ဗုဂ်ဖာဝဏ်ယမ္ဘ္သ, ယတ်ထ ပဝဲေဗကာသဖ်ပှာ်ဂ် ဆုပ်ပတ္တိဇဆတိ ဆတ်ထိ တတ်ထ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဆ ဂေမ် မတ်တပ်ပေ ...ပေ ... ယတ်ထ ပဝဲေဗကာသဖ်ပှာ်ဂ် ဘုပ်ပတ္တိဇဆတိ တတ်ထေမ ဗုဂ်ဖာဝဏ်ယမ္ဘ္သ, ယတ်ထ ပဝဲေဗကာသဖ်ပှာ်ဂ် ဆုပ်ပတ္တိဇဆတိ ဆတ်ထိ တတ်ထ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘဲဖာဆတ်။ ဖတ္တိသိဖေသု ဇဆပေသု ပဝဲေဗကာသဖ်ပှာ်ဂ် ဘုပ်ပတ္တိဇဆတိ, တတ်ထေမ ဗုဂ်ဖာဝဏ်ယမ္ဘ္သ, ဆတ်ထဇ်ဇတ္တ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဆ ဂေမ် မတ်တပ်ပေ ...ပေ ...။

ေမေသု သဲမဂယုဂ် ဆုပ်ပတ္တိဇတီတိ, ဆတ်ထိ ေမေသု ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘဲဖာဆတ်။ ယတ်ထ သဲမဂယုဂ် ဘုပ်ပတ္တိဇတိ တတ်ထေမ ဗုဂ်ဖာဝဏ်ယမ္ဘ္သ, ယတ်ထ သဲမဂယုဂ် ဆုပ်ပတ္တိဇတိ ဆတ်ထိ တတ်ထ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဆ ဂေမ် မတ်တပ်ပေ ...ပေ ... ယတ်ထ သဲမဂယုဂ် ဘုပ်ပတ္တိဇတိ တတ်ထေမ ဗုဂ်ဖာဝဏ်ယမ္ဘ္သ, ယတ်ထ သဲမဂယုဂ် ဆုပ်ပတ္တိဇတိ ဆတ်ထိ တတ်ထ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘဲဖာဆတ်။ ဖဂဝေသု သဲမဂယုဂ် ဘုပ်ပဆဲ, တတ်ထေမ ဗုဂ်ဖာဝဏ်ယမ္ဘ္သ, ဆတ်ထဇ်ဇတ္တ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဆ ဂေမ် မတ်တပ်ပေ ...ပေ ...။

၃၇၈။ ဘတ်ထိ ေမေသု ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘဲဖာဆတ်။ သပ်ပေမေသု ဘတ်ထိ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဆ ဂေမ် မတ်တပ်ပေ ...ပေ ...။

ဘတ်ထိ ဖဆုသဲသေသု ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘဲဖာဆတ်။ သပ်ပဖဆုသဲသေသု ဘတ်ထိ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဆ ဂေမ် မတ်တပ်ပေ ...ပေ ...။

ဘတ်ထိ ေမေသု ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘဲဖာဆတ်။ ဘသဇ်ဇသတ်တေသု ေမေသု ဘတ်ထိ ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဆ ဂေမ် မတ်တပ်ပေ ...ပေ ...။

ဘတ်ထိ ဖဆုသဲသေသု ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘဲဖာဆတ်။ ပဝဲဝဆတိဖေသု ဇဆပေသု ဘတ်ထိ ဗုဂ်ဖာဝဏ်ယမ္ဘ္သ ဖိလက်ဓေသု [ဖိလက်ဂူသု (သဲ၊ ဂ၊)] ဘမိဇ်ဇ်တ်ဓေသု ယတ်ထ ဆတ်ထိ ဂတိ ဒိက်ဂူဆံ ဒိက်ဂုဆီဆံ ဘုပ်သက်ဆံ ဘုပ်သိက်ဆဆတိ ? ဆ ဂေမ် မတ်တပ်ပေ။

ဘတ်ထိ ေမေသု ဗုဂ်ဖာဝဏ်ယမ္ဘ္သတိ ? ဘတ်ထိ ယတ်ထ ဘတ်ထိ, ဘတ်ထိ ယတ်ထ ဆတ်ထီတိ။ ဘသဇ်ဇသတ်တေသု ေမေသု ဘတ်ထိ ယတ်ထ ဘတ်ထိ, ဘတ်ထိ

ယတ္ထ ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွ, သဇ္ဇသတ္တာနံ [ဘာသဇ္ဇသတ္တာနံ (ဂ၊)] ဝေဗေသု ဘတ္ထိ ယတ္ထ ဘတ္ထိ, ဘတ္ထိ ယတ္ထ ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ၷ ဂေမ် မတ္တတ်ပိဇေ၊

ဝေဗေသု ဘတ္ထိ ယတ္ထ ဘတ္ထိ, ဘတ္ထိ ယတ္ထ ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ဘ်ဖႜက်တ်၊ ဂတ္ထ ဘတ္ထိ, ဂတ္ထ ဆတ္ထိတိ? ဘာသဇ္ဇသတ္တာနံ ဝေဗေသု ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွ, သဇ္ဇသတ္တာနံ [ဘာသဇ္ဇသတ္တာနံ (ဂ၊)] ဝေဗေသု ဘတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ၊ ဘာသဇ္ဇသတ္တာနံ ဝေဗေသု ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ဘ်ဖႜက်တ်၊ သဇ္ဇသတ္တာနံ [ဘာသဇ္ဇသတ္တာနံ (ဂ၊)] ဝေဗေသု ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ၷ ဂေမ် မတ္တတ်ပိဇေ၊

သဇ္ဇသတ္တာနံ ဝေဗေသု ဘတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ဘ်ဖႜက်တ်၊ ဘာသဇ္ဇသတ္တာနံ ဝေဗေသု ဘတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ၷ ဂေမ် မတ္တတ်ပိဇေ၊

ဘတ္ထိ ဖဆုသဲသေသု ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ဘတ္ထိ ယတ္ထ ဘတ္ထိ, ဘတ္ထိ ယတ္ထ ဆတ္ထိတိ၊ ပဝ်ပဆ်တီဖြေသု ဇဆပသေသု ဘတ္ထိ ယတ္ထ ဘတ္ထိ, ဘတ္ထိ ယတ္ထ ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွ ဖိလကဲ်ဆသု ဘမိဘဲတီဆသု ယတ္ထ ဆတ္ထိ ဂတိ ဘဲကဂူ ဘဲကဂူဆီ ဘုပ္ပသက္ခ ဘုပ္ပသိက္ခ, ဖတ္တိသိဖြေသု ဇဆပသေသု ဘတ္ထိ ယတ္ထ ဘတ္ထိ, ဘတ္ထိ ယတ္ထ ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ၷ ဂေမ် မတ္တတ်ပိဇေ၊

ဖဆုသဲသေသု ဘတ္ထိ ယတ္ထ ဘတ္ထိ, ဘတ္ထိ ယတ္ထ ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ဘ်ဖႜက်တ်၊ ဂတ္ထ ဘတ္ထိ, ဂတ္ထ ဆတ္ထိတိ? ပဝ်ပဆ်တီဖြေသု ဇဆပသေသု ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွ ဖိလကဲ်ဆသု ဘမိဘဲတီဆသု ယတ္ထ ဆတ္ထိ ဂတိ ဘဲကဂူ ဘဲကဂူဆီ ဘုပ္ပသက္ခ ဘုပ္ပသိက္ခ, ဖတ္တိသိဖြေသု ဇဆပသေသု ဘတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ၊ ပဝ်ပဆ်တီဖြေသု ဇဆပသေသု ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွ ဖိလကဲ်ဆသု ဘမိဘဲတီဆသု ယတ္ထ ဆတ္ထိ ဂတိ ဘဲကဂူ ဘဲကဂူဆီ ဘုပ္ပသက္ခ ဘုပ္ပသိက္ခဆတိ? ဘ်ဖႜက်တ်၊ ဖတ္တိသိဖြေသု ဇဆပသေသု ဆတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ၷ ဂေမ် မတ္တတ်ပိဇေ၊

ဖတ္တိသိဖြေသု ဇဆပသေသု ဘတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွတိ? ဘ်ဖႜက်တ်၊ ပဝ်ပဆ်တီဖြေသု ဇဆပသေသု ဘတ္ထိ ၦဂ်ဖြဗၐၵ်ယၑ္သွ ဖိလကဲ်ဆသု ဘမိဘဲတီဆသု ယတ္ထ ဆတ္ထိ ဂတိ ဘဲကဂူ ဘဲကဂူဆီ ဘုပ္ပသက္ခ ဘုပ္ပသိက္ခဆတိ? ၷ ဂေမ် မတ္တတ်ပိဇေ၊

𑄃𑄖𑄴𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄖𑄩𑄦𑄨, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄒𑅅𑄚𑄬𑄦𑄨 𑄎𑄟𑄴𑄝𑄪𑄘𑄩𑄛𑄇𑅅 𑄟𑄚𑄪𑄥𑄴𑄥𑅅 𑄅𑄖𑄴𑄖𑄢𑄇𑄪𑄢𑄪𑄇𑄬 𑄌 𑄟𑄚𑄪𑄥𑄴𑄥𑄬 𑄃𑄙𑄨𑄉𑄕𑄴𑄦𑄚𑄴𑄖𑄨 𑄘𑄬𑄤𑄬 𑄌 𑄖𑅅𑄤𑄖𑄨𑄁𑄥𑄬! 𑄇𑄖𑄟𑄬𑄦𑄨 𑄖𑄩𑄦𑄨? 𑄥𑄫𑄢𑅅, 𑄥𑄖𑄨𑄟𑄚𑄴𑄖𑄮, 𑄄𑄙 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮’’𑄖𑄨 [𑄃। 𑄚𑄨। 𑄿।𑄸𑄷]। 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄬𑄚 𑄦𑄨 𑄚𑄖𑄴𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮𑄖𑄨।

𑄥𑅅𑄤𑄖𑄴𑄗𑄨𑄡𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄄𑄙 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄥𑅅𑄤𑄖𑄴𑄗𑄨𑄡𑄁𑄡𑄬𑄤 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮, 𑄚𑄖𑄴𑄗𑄨 𑄃𑄐𑄴𑄐𑄖𑄴𑄗 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬।

𑄸𑄷𑄸। 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄛𑄐𑄴𑄌𑄮𑄢𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄐𑄴𑄌𑄪𑄘𑄴𑄙𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄃𑄛𑄴𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄄𑄖𑄮 𑄌𑄪𑄖𑄥𑄴𑄥 𑄖𑄖𑄴𑄗 𑄅𑄛𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄇𑄦𑄁 𑄜𑄣𑄪𑄛𑄴𑄛𑄖𑄴𑄖𑄩𑄖𑄨? 𑄖𑄖𑄴𑄗𑄬𑄤। 𑄦𑄐𑄴𑄌𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄛𑄐𑄴𑄌𑄮𑄢𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄐𑄴𑄌𑄪𑄘𑄴𑄙𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄃𑄛𑄴𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄄𑄖𑄮 𑄌𑄪𑄖𑄥𑄴𑄥 𑄖𑄖𑄴𑄗 𑄅𑄛𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄖𑄦𑄁 𑄜𑄣𑄪𑄛𑄴𑄛𑄖𑄴𑄖𑄨; 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄚𑄖𑄴𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮’’𑄖𑄨।

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄛𑄐𑄴𑄌𑄮𑄢𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄐𑄴𑄌𑄪𑄘𑄴𑄙𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄃𑄛𑄴𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄄𑄖𑄮 𑄌𑄪𑄖𑄥𑄴𑄥 𑄖𑄖𑄴𑄗 𑄅𑄛𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄇𑄦𑄁 𑄟𑄉𑄴𑄉𑄞𑅅𑄤𑄚𑅅, 𑄇𑄦𑄁 𑄘𑄪𑄇𑄴𑄈𑄛𑄢𑄨𑄐𑄴𑄐𑅅, 𑄇𑄦𑄁 𑄇𑄨𑄣𑄬𑄥𑄛𑄴𑄛𑄦𑅅𑄚𑄁, 𑄇𑄦𑄁 𑄚𑄨𑄢𑄮𑄙𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑅅, 𑄇𑄦𑄁 𑄃𑄇𑄪𑄛𑄴𑄛𑄛𑄑𑄨𑄤𑄬𑄙𑄮𑄖𑄨? 𑄖𑄖𑄴𑄗𑄬𑄤। 𑄦𑄐𑄴𑄌𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄛𑄐𑄴𑄌𑄮𑄢𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄐𑄴𑄌𑄪𑄘𑄴𑄙𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄃𑄛𑄴𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄄𑄖𑄮 𑄌𑄪𑄖𑄥𑄴𑄥 𑄖𑄖𑄴𑄗 𑄅𑄛𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄖𑄦𑄁 𑄃𑄇𑄪𑄛𑄴𑄛𑄛𑄑𑄨𑄤𑄬𑄙𑄮; 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄚𑄖𑄴𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮’’𑄖𑄨।

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄛𑄐𑄴𑄌𑄮𑄢𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄛𑄐𑄴𑄌𑄪𑄘𑄴𑄙𑄟𑄴𑄞𑅅𑄉𑄨𑄡𑅅𑄚𑄨 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄨 𑄃𑄛𑄴𑄛𑄦𑄩𑄚𑅅𑄚𑄨, 𑄄𑄖𑄮 𑄌𑄪𑄖𑄥𑄴𑄥 𑄖𑄖𑄴𑄗 𑄅𑄛𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄖𑄦𑄁 𑄜𑄣𑄪𑄛𑄴𑄛𑄖𑄴𑄖𑄨, 𑄖𑄦𑄁 𑄟𑄉𑄴𑄉𑄞𑅅𑄤𑄚𑅅, 𑄖𑄦𑄁 𑄘𑄪𑄇𑄴𑄈𑄛𑄢𑄨𑄐𑄴𑄐𑅅, 𑄖𑄦𑄁 𑄇𑄨𑄣𑄬𑄥𑄛𑄴𑄛𑄦𑅅𑄚𑄁, 𑄖𑄦𑄁 𑄚𑄨𑄢𑄮𑄙𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑅅, 𑄖𑄦𑄁 𑄃𑄇𑄪𑄛𑄴𑄛𑄛𑄑𑄨𑄤𑄬𑄙𑄮; 𑄇𑄬𑄚𑄑𑄴𑄒𑄬𑄚 𑄤𑄘𑄬𑄥𑄨 – ‘‘𑄚𑄖𑄴𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮’’𑄖𑄨? 𑄦𑄚𑄴𑄘𑅅 𑄦𑄨 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄄𑄙 𑄞𑅅𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄖𑄖𑄴𑄗 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨 [𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨 (𑄝𑄦𑄫𑄥𑄪)]।

𑄸। 𑄥𑄁𑄥𑄚𑄴𑄘𑄚𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄇𑄗𑅅

𑄸𑄷𑄽𑅁 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄨𑄙 𑄞𑄧𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄖𑄖𑄴𑄗 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄮𑄖𑄧𑄛𑄚𑄴𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄖𑄖𑄴𑄗 𑄞𑄧𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄨𑄙 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄃𑄚𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄨𑄙 𑄞𑄧𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄖𑄖𑄴𑄗 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄨𑄙 𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑄧𑄡𑄨𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 [𑄃𑄨𑄙𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑄧𑄡𑄨𑄥𑄳𑄥 (?)] 𑄖𑄖𑄴𑄗 𑄞𑄧𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄨𑄙 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄥𑄮𑄖𑄧𑄛𑄚𑄴𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄨𑄙 𑄞𑄧𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄨𑄙 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄖𑄖𑄴𑄗 𑄞𑄧𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄖𑄖𑄴𑄗 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄨𑄙 𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑄧𑄡𑄨𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄨𑄙 𑄞𑄧𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄨𑄙 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄖𑄖𑄴𑄗 𑄞𑄧𑄤𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄖𑄖𑄴𑄗 𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ... 𑄛𑄬 ... 𑅁

𑄃𑄨𑄙 𑄤𑄨𑄦𑄧𑄡 𑄚𑄨𑄑𑄴𑄒𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄟𑄉𑄴𑄉𑄮 𑄌 𑄞𑄧𑄤𑄩𑄡𑄖𑄨, 𑄚 𑄌 𑄇𑄨𑄣𑄬𑄥𑄧 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄟𑄉𑄴𑄉𑄮 𑄌 𑄞𑄧𑄤𑄩𑄡𑄖𑄨, 𑄚 𑄌 𑄇𑄨𑄣𑄬𑄥𑄧 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ... 𑄛𑄬 ... 𑅁

𑄃𑄨𑄙 𑄤𑄨𑄦𑄧𑄡 𑄚𑄨𑄑𑄴𑄒𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄟𑄉𑄴𑄉𑄮 𑄌 𑄞𑄧𑄤𑄩𑄡𑄖𑄨, 𑄚 𑄌 𑄇𑄨𑄣𑄬𑄥𑄧 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 ... 𑄛𑄬 ... 𑄃𑄢𑄦𑄖𑄴𑄖𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄟𑄉𑄴𑄉𑄮 𑄌 𑄞𑄧𑄤𑄩𑄡𑄖𑄨, 𑄚 𑄌 𑄇𑄨𑄣𑄬𑄥𑄧 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ... 𑄛𑄬 ... 𑅁

𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄛𑄪𑄝𑄴𑄝𑄁 𑄃𑄌𑄢𑄨𑄟𑄁 𑄟𑄉𑄴𑄉𑄮 𑄌 𑄞𑄧𑄤𑄩𑄡𑄖𑄨, 𑄇𑄨𑄣𑄬𑄥𑄧 𑄌 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄨𑄙 𑄤𑄨𑄦𑄧𑄡 𑄚𑄨𑄑𑄴𑄒𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄛𑄪𑄝𑄴𑄝𑄁 𑄃𑄌𑄢𑄨𑄟𑄁 𑄟𑄉𑄴𑄉𑄮 𑄌 𑄞𑄧𑄤𑄩𑄡𑄖𑄨, 𑄇𑄨𑄣𑄬𑄥𑄧 𑄌 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 ... 𑄛𑄬 ... 𑄃𑄢𑄦𑄖𑄴𑄖𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄳𑄥 𑄃𑄛𑄪𑄝𑄴𑄝𑄁 𑄃𑄌𑄢𑄨𑄟𑄁 𑄟𑄉𑄴𑄉𑄮 𑄌 𑄞𑄧𑄤𑄩𑄡𑄖𑄨, 𑄇𑄨𑄣𑄬𑄥𑄧 𑄌 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄨𑄙 𑄤𑄨𑄦𑄧𑄡 𑄚𑄨𑄑𑄴𑄒𑄥𑄳𑄥

ပုဂ်ဂလဿ ဘပုပ်ပ် ဘဃဏီ်ဖ် ဖဂ်ဂွ ဎ ဘ်ဇ္မီယတိ, ဏီလေဿ် ဎ ပဂီယဏ်တီတိ? ဏ ဖေမ္မ် ဓတ်တဗ်ပေ၊

ဘဏ်ဂ်ဖိ ပုဂ်ဂလွ ဂတဂဏဗီယွ ဘ်ဇ္မိတဘ်ဇ္မဏ္ဍွ တတ်ထ ဘုပပတ္တဓတီတိ? ဘ်ဖဏ်တ်၊ ဘဏဂ် ဘုပပတ္တဓတီတိ? ဏ ဖေမ္မ် ဓတ်တဗ်ပေ၊

ဘဏဂ် ဘုပပတ္တဓတီတိ? ဘ်ဖဏ်တ်၊ ဘတ်ထိ ဘဏဂတွ ပုဏဗ်ဘဇ္မွတိ? ဏ ဖေမ္မ် ဓတ်တဗ်ပေ၊

ဘတ်ထိ ဘဏဂတွ ပုဏဗ်ဘဇ္မွတိ? ဘ်ဖဏ်တ်၊ ဘဏဂ် ဘဓေဏ ဘမ္မ် ဂဗ်ဆတိ, ဂတိယ် ဂတိ ဂဗ်ဆတိ, သ်သ်ဏေဏ သ်သ်ဏ် ဂဗ်ဆတိ, ဘုပပတ်တိယ် ဘုပပတ်တိ ဂဗ်ဆတီတိ? ဏ ဖေမ္မ် ဓတ်တဗ်ပေ၊

ဘဏ်ဂ်ဖိ ပုဂ်ဂလွ ဂတဂဏဗီယွ ဘ်ဇ္မိတဘ်ဇ္မဏ္ဍွ ဘဏ္ဍွဂဏဘ်ဏွ တတ်ထ ဘုပပတ္တဓတီတိ? ဘ်ဖဏ်တ်၊ ဘ်ဏွဂဏဗ်ယ ပုဏ ဖဂ်ဂ် ဘ်ဓေတီတိ? ဏ ဖေမ္မ် ဓတ်တဗ်ပေ၊

ဘဏ်ဂ်ဖိ ပုဂ်ဂလွ ဂတဂဏဗီယွ ဘ်ဇ္မိတဘ်ဇ္မဏ္ဍွ ဘပဏီဗ်ဗ်တဒဂ်ဏွ ဘဗ်ပဂီဏဏီလေဿွ ဘသဗ်ဆိဂတဏ်ဏွဒွ ဘဗ်ပဏ္ဍိမ်ဘ်ဒ်ဂုဗ်ပွ တတ်ထ ဘုပပတ္တဓတီတိ? ဘ်ဖဏ်တ်၊ ဘဂုဗ်ပပဏ္ဍမေဒ်ယ ပုဏ ဖဂ်ဂ် ဘ်ဓေတီတိ? ဏ ဖေမ္မ် ဓတ်တဗ်ပေ၊

ဘဏ်ဂ်ဖိ ပုဂ်ဂလွ ဂတဂဏဗီယွ ဘ်ဇ္မိတဘ်ဇ္မဏ္ဍွ ဘဏ္ဍွဂဏဘ်ဏွ တတ်ထ ဘုပပတ္တဓတိ, ဏ ဎ ဘ်ဏွဂဏဗ်ယ ပုဏ ဖဂ်ဂ် ဘ်ဓေတီတိ? ဘ်ဖဏ်တ်၊ ဘဏ္ဍွဂဏဘ်ဏွ ဎ တတ်ထ ပဏီဏ်ဗ်ဗ်ယတီတိ? ဏ ဖေမ္မ် ဓတ်တဗ်ပေ၊

ဘဏ်ဂ်ဖိ ပုဂ်ဂလွ ဂတဂဏဗီယွ ဘ်ဇ္မိတဘ်ဇ္မဏ္ဍွ ဘပဏီဗ်ဗ်တဒဂ်ဏွ ဘဗ်ပဂီဏဏီလေဿွ ဘသဗ်ဆိဂတဏ်ဏွဒွ ဘဗ်ပဏ္ဍိမ်ဘ်ဒ်ဂုဗ်ပွ တတ်ထ ဘုပပတ္တဓတိ, ဏ ဎ ဘဂုဗ်ပပဏ္ဍမေဒ်ယ ပုဏ ဖဂ်ဂ် ဘ်ဓေတီတိ? ဘ်ဖဏ်တ်၊ ဘဗ်ပဏ္ဍိမ်ဘ်ဒ်ဂုဗ်ပွ ဎ တတ်ထ ပဏီဏ်ဗ်ဗ်ယတီတိ? ဏ ဖေမ္မ် ဓတ်တဗ်ပေ၊ ယထ် ဖိဂွ သလ်လေဏ မိဘ်ဒွ ဒူဏဖ်ပိ ဂဏ်တွ ဂ်လ် ဂတွတိ, ဘေဓဖေမ္မ် ဘဏ်ဂ်ဖိ ပုဂ်ဂလွ ဘိဒ ဘ်ဇ္မိတေဏ ဖဂ်ဂေဏ တတ်ထ ဖလ် သဗ်ဆိဂတွတီတိ၊

𑄡𑄗𑅅 𑄟𑄨𑄉𑄮 𑄥𑄣𑄴𑄣𑄬𑄚 𑄤𑄨𑄘𑄴𑄙𑄮 𑄘𑄫𑄢𑄟𑄴𑄛𑄨 𑄉𑄚𑄴𑄖𑄴𑄤𑅅 𑄥𑄥𑄣𑄴𑄣𑄮𑄤 𑄇𑅅𑄣𑄁 𑄇𑄢𑄮𑄖𑄨,
𑄆𑄤𑄟𑄬𑄤𑄁 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄄𑄙 𑄃𑅅𑄟𑄨𑄖𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚 𑄖𑄖𑄴𑄗 𑄥𑄥𑄣𑄴𑄣𑄮𑄤
𑄛𑄐𑄴𑄐𑅅𑄡𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄺𑅁 𑄃𑄮𑄙𑄨𑄥𑄮𑄇𑄗𑅅

𑄸𑄽𑄿𑅁 𑄃𑄮𑄙𑄨𑄥𑄮𑄙𑄨𑄥𑄮 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁
𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑅅𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄘𑄪𑄇𑄴𑄈𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁
𑄎𑄦𑄖𑄩𑄖𑄨? 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨𑄁 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌
𑄇𑄨𑄣𑄬𑄥𑄬 𑄆𑄇𑄘𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮,
𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄛𑄴𑄛𑄖𑄴𑄖𑄮 [𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄛𑄖𑄴𑄖𑄮 (?)] 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄮 𑄃𑄙𑄨𑄉𑄖𑄮
𑄥𑄌𑄴𑄍𑄨𑄇𑄖𑄮 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄇𑅅𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄨, 𑄆𑄇𑄘𑄬𑄥𑄁 𑄚
𑄇𑅅𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄨, 𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄮, 𑄇𑄮𑄣𑄋𑄴𑄇𑄮𑄣𑄮,
𑄆𑄇𑄝𑄩𑄎𑄩, 𑄝𑄪𑄘𑄴𑄙𑄬 𑄃𑄤𑄬𑄌𑄴𑄌𑄛𑄴𑄛𑄥𑅅𑄘𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮, 𑄙𑄟𑄴𑄟𑄬 ...𑄛𑄬...
𑄥𑄋𑄴𑄊𑄬 ...𑄛𑄬... 𑄃𑄢𑄨𑄡𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 𑄆𑄇𑄘𑄬𑄥𑄁
𑄃𑄢𑄨𑄡𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄟𑄪𑄘𑄡𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨𑄁 𑄎𑄦𑄖𑄨, 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁
𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬 𑄆𑄇𑄘𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁
𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 ...𑄛𑄬... 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄢𑄨𑄡𑄇𑄚𑄴𑄖𑄬𑄦𑄨
𑄥𑄩𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮, 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄢𑄨𑄡𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨?
𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄚𑄨𑄢𑄮𑄙𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁
𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬 𑄆𑄇𑄘𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄆𑄇𑄘𑄬𑄥𑄁
𑄚 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 ...𑄛𑄬... 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄢𑄨𑄡𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮,
𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄢𑄨𑄡𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁
𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄟𑄉𑄴𑄉𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌
𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄆𑄇𑄘𑄬𑄥𑄁
𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄛𑄴𑄛𑄖𑄴𑄖𑄮 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄮 𑄃𑄙𑄨𑄉𑄖𑄮 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄮 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑄤𑄨𑄦𑄢𑄖𑄨,

ကၢယေဏ ဖုသိတ္တ မိဂတတိ, ဘေကဝေသ် ဏ ကၢယေဏ ဖုသိတ္တ မိဂတတိ, ဘေကဝေသ် သတ်ာတကၢဧတ်ာတုပတဏ္ဍ္ဍ, ကၠလဧ်ကၠလ္လ, ဘေကဗိဒ္ဓိ, ဗုဘ်ာဧ ဘမေ်ဗ်ဖပ်ပသ်ဘေဏ သမဏ်ၢဏ်ၢဂတ္တ, ဂမ်ဖေ ...ပေ... သဧ်ဃေ ...ပေ... ဘဏိယကဏ်တေဂိ သိလေဂိ သမဏ်ၢဏ်ၢဂတ္တ, ဘေကဝေသ် ဘဏိယကဏ်တေဂိ သိလေဂိ ဏ သမဏ်ၢဏ်ၢဂတ္တတိ? ဏ ဂေမ် ဗတ်ာတဗ်ဗေ ...ပေ...।

၃၇၀। သကၢဘ်ာဂၢဖိဖလသဗ်ဆိကိဏိယ်ယ ပဏ္ဍပဏ်ဏ္ဍ ပုဂ်ဂလ္လ ၁ကၢဓာဘ်ာသဏေဏ ကိ ဒဂတီတိ? ဘ္လဖဏိကံ ကၢဖဏ်ၢဂ ဒဂတိ, ဘ္လဖဏိကံ ဗ္ဂ်ပ်ာ တဝေကဏ္ဍ်ဏေ ဖ ကိလေသေ ဘေကဝေသေ ဒဂတီတိ। ဘေကဝေသ် သကၢဘ်ာဂၢဖိ, ဘေကဝေသ် ဏ သကၢဘ်ာဂၢဖိ, ဘေကဝေသ် သကၢဘ်ာဂၢဖိဖလပ်ပတ်ာတ္တ [သကၢဘ်ာဂၢဖိဖလ် ပတ်ာတ္တ (?)] ပဏ္ဍ်လဘ်ာဒ္ဓ ဘဒိဂတ္တ သဗ်ဆိကတ္တ ဘုပသဖ်ပဏ္ဍဒ မိဂတတိ, ကၢယေဏ ဖုသိတ္တ မိဂတတိ, ဘေကဝေသ် ဏ ကၢယေဏ ဖုသိတ္တ မိဂတတီတိ? ဏ ဂေမ် ဗတ်ာတဗ်ဗေ ...ပေ...।

သဖုဘယဘ်ာသဏေဏ ကိ ဒဂတီတိ? ဘ္လဖဏိကံ ကၢဖဏ်ၢဂ ဒဂတိ, ဘ္လဖဏိကံ ဗ္ဂ်ပ်ာ တဝေကဏ္ဍ်ဏေ ဖ ကိလေသေ ဘေကဝေသေ ဒဂတီတိ। ဘေကဝေသ် သကၢဘ်ာဂၢဖိ, ဘေကဝေသ် ဏ သကၢဘ်ာဂၢဖိ, ဘေကဝေသ် သကၢဘ်ာဂၢဖိဖလပ်ပတ်ာတ္တ ပဏ္ဍ်လဘ်ာဒ္ဓ ဘဒိဂတ္တ သဗ်ဆိကတ္တ ဘုပသဖ်ပဏ္ဍဒ မိဂတတိ, ကၢယေဏ ဖုသိတ္တ မိဂတတိ, ဘေကဝေသ် ဏ ကၢယေဏ ဖုသိတ္တ မိဂတတီတိ? ဏ ဂေမ် ဗတ်ာတဗ်ဗေ ...ပေ...।

ဏိတ္တဒဘ်ာသဏေဏ ကိ ဒဂတီတိ? ဘ္လဖဏိကံ ဗ္ဂ်ပ်ာ ဒဂတိ, တဝေကဏ္ဍ်ဏေ ဖ ကိလေသေ ဘေကဝေသေ ဒဂတီတိ। ဘေကဝေသ် သကၢဘ်ာဂၢဖိ, ဘေကဝေသ် ဏ သကၢဘ်ာဂၢဖိ, ဘေကဝေသ် သကၢဘ်ာဂၢဖိဖလပ်ပတ်ာတ္တ ပဏ္ဍ်လဘ်ာဒ္ဓ ဘဒိဂတ္တ သဗ်ဆိကတ္တ ဘုပသဖ်ပဏ္ဍဒ မိဂတတိ, ကၢယေဏ ဖုသိတ္တ မိဂတတိ, ဘေကဝေသ် ဏ ကၢယေဏ ဖုသိတ္တ မိဂတတီတိ? ဏ ဂေမ် ဗတ်ာတဗ်ဗေ ...ပေ...।

ဖဂ်ဂဘ်ာသဏေဏ ကိ ဒဂတီတိ? ဘ္လဖဏိကံ ဗ္ဂ်ပ်ာ ဒဂတိ, တဝေကဏ္ဍ်ဏေ ဖ ကိလေသေ ဒဂတီတိ। ဘေကဝေသ် သကၢဘ်ာဂၢဖိ, ဘေကဝေသ် ဏ သကၢဘ်ာဂၢဖိ, ဘေကဝေသ် သကၢဘ်ာဂၢဖိဖလပ်ပတ်ာတ္တ ပဏ္ဍ်လဘ်ာဒ္ဓ ဘဒိဂတ္တ သဗ်ဆိကတ္တ ဘုပသဖ်ပဏ္ဍဒ မိဂတတိ, ကၢယေဏ ဖုသိတ္တ မိဂတတိ, ဘေကဝေသ် ဏ ကၢယေဏ ဖုသိတ္တ မိဂတတီတိ? ဏ ဂေမ် ဗတ်ာတဗ်ဗေ ...ပေ...।

၃၇၁। ဘဏ်ၢဂၢဖိဖလသဗ်ဆိကိဏိယ်ယ ပဏ္ဍပဏ်ဏ္ဍ ပုဂ်ဂလ္လ ၁ကၢဓာဘ်ာသဏေဏ ကိ ဒဂတီတိ? ဘဖုသဂဂတ် ကၢဖဏ်ၢဂ ဒဂတိ, ဘဖုသဂဂတ် ဗ္ဂ်ပ်ာ တဝေကဏ္ဍ်ဏေ ဖ ကိလေသေ ဘေကဝေသေ ဒဂတီတိ। ဘေကဝေသ် ဘဏ်ၢဂၢဖိ, ဘေကဝေသ် ဏ ဘဏ်ၢဂၢဖိ,

ဘေကာသေ ဘာဃာက်ဖွိဖလပ်ပတ်တွ် [ဘာဃာက်ဖွိဖလ် ပတ်တွ် (?)] ပဇ္ဇလဝ်ဒွ် ဘာဒိဂတွ် သပဲခိကတွ် ဘုပသဖဲပတ္တိဒ္ဒ မိုဂတတိ, ကဲယေဏ္ဍ ဖုသိတွ် မိုဂတတိ, ဘေကာသေ ဏ ကဲယေဏ္ဍ ဖုသိတွ် မိုဂတတိ, ဘေကာသေ ဘာဏ်တတ်ပတ်ဏ်ပ်ပ်ယိ, ဘုပဂဖဲဗပတ်ဏ်ပ်ပ်ယိ, ဘာသဇ်ဂ်ဖတပတ်ဏ်ပ်ပ်ယိ, သသဇ်ဂ်ဖတပတ်ဏ်ပ်ပ်ယိ, ဘုဝ်ဝ်သွတွ် ဘာကဏ်ဇ္ဇဇက်ဖွိ, ဘေကာသေ ဏ ဘုဝ်ဝ်သွတွ် ဘာကဏ်ဇ္ဇဇက်ဖွိတိ ? ဏ ဖေမ် မတ်တပ်ဗေ . . . ပေ . . . ।

သဖုဘယဘ်သဏ္ဍ ကိ ဒဂတီတိ ? ဘာဖုသဂဂတ် ကဲဖတ်ဂ ဒဂတိ, ဘာဖုသဂဂတ် ဖွဲပ်ဝ် တဝေကာဇ္ဇေ ဝ ကိလေသေ ဘေကာသေ ဒဂတီတိ। ဘေကာသေ ဘာဃာက်ဖွိ, ဘေကာသေ ဏ ဘာဃာက်ဖွိ . . . ပေ . . . ဘေကာသေ ဘုဝ်ဝ်သွတွ် ဘာကဏ်ဇ္ဇဇက်ဖွိ, ဘေကာသေ ဏ ဘုဝ်ဝ်သွတွ် ဘာကဏ်ဇ္ဇဇက်ဖွိတိ ? ဏ ဖေမ် မတ်တပ်ဗေ . . . ပေ . . . ।

ဏ်တွ်ဒဘ်သဏ္ဍ ကိ ဒဂတီတိ ? ဘာဖုသဂဂတ် ဖွဲပ်ဝ် ဒဂတိ, တဝေကာဇ္ဇေ ဝ ကိလေသေ ဘေကာသေ ဒဂတီတိ। ဘေကာသေ ဘာဃာက်ဖွိ, ဘေကာသေ ဏ ဘာဃာက်ဖွိ . . . ပေ . . . ဘေကာသေ ဘုဝ်ဝ်သွတွ် ဘာကဏ်ဇ္ဇဇက်ဖွိ, ဘေကာသေ ဏ ဘုဝ်ဝ်သွတွ် ဘာကဏ်ဇ္ဇဇက်ဖွိတိ ? ဏ ဖေမ် မတ်တပ်ဗေ . . . ပေ . . . ।

ဖဂ်ဂဘ်သဏ္ဍ ကိ ဒဂတီတိ ? တဝေကာဇ္ဇေ ဝ ကိလေသေ ဒဂတီတိ। ဘေကာသေ ဘာဃာက်ဖွိ, ဘေကာသေ ဏ ဘာဃာက်ဖွိ, ဘေကာသေ ဘာဃာက်ဖွိဖလပ်ပတ်တွ် ပဇ္ဇလဝ်ဒွ် ဘာဒိဂတွ် သပဲခိကတွ် ဘုပသဖဲပတ္တိဒ္ဒ မိုဂတတိ, ကဲယေဏ္ဍ ဖုသိတွ် မိုဂတတိ, ဘေကာသေ ဏ ကဲယေဏ္ဍ ဖုသိတွ် မိုဂတတိ, ဘေကာသေ ဘာဏ်တတ်ပတ်ဏ်ပ်ပ်ယိ, ဘုပဂဖဲဗပတ်ဏ်ပ်ပ်ယိ, ဘာသဇ်ဂ်ဖတပတ်ဏ်ပ်ပ်ယိ, သသဇ်ဂ်ဖတပတ်ဏ်ပ်ပ်ယိ, ဘုဝ်ဝ်သွတွ် ဘာကဏ်ဇ္ဇဇက်ဖွိ, ဘေကာသေ ဏ ဘုဝ်ဝ်သွတွ် ဘာကဏ်ဇ္ဇဇက်ဖွိတိ ? ဏ ဖေမ် မတ်တပ်ဗေ . . . ပေ . . . ।

၃၇၇। ဘာတဂတ်တဘသဲခိကိတိယ် ပဇ္ဇပဏ်တွ် ပုဂ်ဂလွ် ဥကိဓဘ်သဏ္ဍ ကိ ဒဂတီတိ ? တူပတ်ဂ ဘာတူပတ်ဂ ဖွဲဏ် ဘုဝ်ဒဖဲပ် ဘာမိတ္တိ တဝေကာဇ္ဇေ ဝ ကိလေသေ ဘေကာသေ ဒဂတီတိ। ဘေကာသေ ဘာတဂ်, ဘေကာသေ ဏ ဘာတဂ်, ဘေကာသေ ဘာတဂတ်တပ်ပတ်တွ် [ဘာတဂတ်တ် ပတ်တွ် (?)] ပဇ္ဇလဝ်ဒွ် ဘာဒိဂတွ် သပဲခိကတွ် ဘုပသဖဲပတ္တိဒ္ဒ မိုဂတတိ, ကဲယေဏ္ဍ ဖုသိတွ် မိုဂတတိ, ဘေကာသေ ဏ ကဲယေဏ္ဍ ဖုသိတွ် မိုဂတတိ, ဘေကာသေ မိတတ်ဂွ် မိတဝွ်သွ် မိတဖွဂွ် ကတကတဇိယွ် ဘွဂ်တဘ်တွ် ဘာဏုပ်ပတ်တဘသတ်တွ် ပတ်ကဲဂိဇဘဇမဲသယ္ဓဒ္ဓ်တွ် သဖဲဖုဘဇ်ဇ်မိဖုတ်တွ် ဘုကဲဓိတ်တပလဓ်ဃွ် သဇ်ကဲဇ်ဇပတ်ဂွ် ဘာပ်ပူဏ်ဂေဘသိဂွ် ဏ်တဂ်ဂဏွ် ဘာတိယွ်

ပဏ္ဍာဘိဒဿ ပဏ္ဍာဘဿ မိသဗ္ဗုတိတ္တ သုမိတ္တိတမိဒယ္ယ, ဒုက်ခံ တဿ ပရိဗ်ဗိတံ, သဖုာယ္ယ ပဂီဏ္ဍ, ဆိတ္တဂ္ဂ သဗိသိကတ္တ, ဖဂ်ဂ္ဂ ဘာဗိတ္တ, ဘာဘိဗ်ဗေယ့် ဘာဘိဗ်ဗိတံ, ပရိဗ်ဗေယ့် ပရိဗ်ဗိတံ, ပဟ်တပိပ် ပဂီဏံ, ဘာဗေတပိပ် ဘာဗိတံ, သဗိသိကာတပိပ် သဗိသိကတံ, (ဘောကဘောယ် သဗိသိကာတပိပ် သဗိသိကတံ,) [( ) (?)] ဘောကဘောယ် သဗိသိကာတပိပ် ဏ သဗိသိကတဏ်တိ? ဏ ဟေဗံ ဗတ်တပိပေ ...ပေ...।

သဖုာယာဒဿသဏေဏ ကေ ဇဂတီတိ? ꩤူပꩤ်ꩤ် ဘာꩤူပꩤ်ꩤ် ဇဂတိ, ဖꩤံ ဘုဒ္ဒသဗဗ ဘာမိဇ္ဇ တဒေကဋ္ဋေ စ ကိလေသေ ဘောကဘောသေ ဇဂတီတိ। ဘောကဘောယ် ဘာꩤဂ်, ဘောကဘောယ် ဏ ဘာꩤဂ် ...ပေ... ဘောကဘောယ် သဗိသိကာတပိပ် သဗိသိကတံ, ဘောကဘောယ် သဗိသိကာတပိပ် ဏ သဗိသိကတဏ်တိ? ဏ ဟေဗံ ဗတ်တပိပေ ...ပေ...।

ဆိတ္တဂဒါသဿသဏေဏ ကေ ဇဂတီတိ? ဖꩤံ ဇဂတိ, ဘုဒ္ဒသဗဗ ဘာမိဇ္ဇ တဒေကဋ္ဋေ စ ကိလေသေ ဘောကဘောသေ ဇဂတီတိ। ဘောကဘောယ် ဘာꩤဂ်, ဘောကဘောယ် ဏ ဘာꩤဂ် ...ပေ... ဘောကဘောယ် သဗိသိကာတပိပ် သဗိသိကတံ, ဘောကဘောယ် သဗိသိကာတပိပ် ဏ သဗိသိကတဏ်တိ? ဏ ဟေဗံ ဗတ်တပိပေ ...ပေ...।

ဖဂ်ဂါဒါသဿသဏေဏ ကေ ဇဂတီတိ? ဘုဒ္ဒသဗဗ ဘာမိဇ္ဇ တဒေကဋ္ဋေ စ ကိလေသေ ဇဂတီတိ। ဘောကဘောယ် ဘာꩤဂ်, ဘောကဘောယ် ဏ ဘာꩤဂ်, ဘောကဘောယ် ဘာꩤဂတ်တပဋိပတ္တ ပဏ္ဍလာဒ္ဒ ဘာဒိဂတ္တ သဗိသိကတ္တ ဘုပသဖ်ပဏ္ဍ မိဂꩤတိ, ကါယေဏ ဖုသိတ္တ မိဂꩤတိ, ဘောကဘောယ် ဏ ကါယေဏ ဖုသိတ္တ မိဂꩤတိ, ဘောကဘောယ် မိတꩤဂ္ဂ မိတဒ္ဓသ္သ မိတဖ္ဖဂ္ဂ ꩤတꩤꩤဟီယ္ယ ဘွဂိတꩤတ္တ ဘာဆုပ်ပတ်တသာတ်တ ပꩤိကꩤိဏာꩤမသံယွဏ္ဍ သဖ်ဖဗ်ဗိမိဖုတ္တ ဘုကိꩤိတ်တပလိဃ္ဃ သဗ်ꩤိဏာဏပꩤိဂ္ဂ ဘာပိပူဏ်ဂေသိကဂ္ဂ ဆိꩤဂါဂဏ္ဍ ဘာꩤိယ္ယ ပဏ္ဍာဘိဒဿ ပဏ္ဍာဘဿ မိသဗ္ဗုတိတ္တ သုမိတ္တိတမိဒယ္ယ, ဒုက်ခံ တဿ ပရိဗ်ဗိတံ, သဖုာယ္ယ ပဂီဏ္ဍ, ဆိတ္တဂ္ဂ သဗိသိကတ္တ, ဖဂ်ဂ္ဂ ဘာဗိတ္တ, ဘာဘိဗ်ဗေယ့် ဘာဘိဗ်ဗိတံ, ပရိဗ်ဗေယ့် ပရိဗ်ဗိတံ, ပဟ်တပိပ် ပဂီဏံ, ဘာဗေတပိပ် ဘာဗိတံ, သဗိသိကာတပိပ် သဗိသိကတံ, ဘောကဘောယ် သဗိသိကာတပိပ် သဗိသိကတံ, ဘောကဘောယ် သဗိသိကာတပိပ် ဏ သဗိသိကတဏ်တိ? ဏ ဟေဗံ ဗတ်တပိပေ ...ပေ...।

၃၇၈। ဏ ဗတ်တပိပ် – ‘‘ဘွဒိသွဒိသွ ကိလေသေ ဇဂတီ’’တိ? ဘာဖဏ်တာ। ဏဏု ဗုတ်တံ ဘဂဗတာ –

‘‘ဘာဏုပုပိပေဏ မေဒါဗီ, ထွက် ထွက် ꩤဖေ ꩤဖေ;

ဂဓိဓ္ဂ္ဂ ဇဓ္ဓတဿေဓ, ဏ်ဂဓေ ဖလဖတ်တဏ္ဂ''တိ [ဂ၊ ပ၊ ၃၇၈ ဂဓိဖပဝ]၊

ဘတ်ာထေဓ သုတ်တဏ်တ္ဂတိ? ဘ်ာဖုဏ်တ်၊ တေဆ ဂိ ဆ ဓတ်ာတဗ်ဗ် –
''ဘ္ဂဓိသ္ဂဓိသ္ဂ ဂိလေသေ ဗဂတိ''တိ၊

ဘ္ဂဓိသ္ဂဓိသ္ဂ ဂိလေသေ ဗဂတိတိ? ဘ်ာဖုဏ်တ်၊ ဆဆု ဗုတ်တံ ဘဂဗတ် –

''သဂ်ာဓဿ ဿဿဿဆာဿဗ်ပ်ယ,
တယဿု ဂဓိ ဗဂိတ် ဘဓဏ်တိ;
ဿဂ်ဂ်ယဝိဗ္ဗိ ဓိဝိဂိပ်ဝိတဗ်ဝ,
ဿီလဗ်ဗတံ ဓ်ပိ ယာတ်ထိ ဂိဇ္ဇိ;
ဝဘူဂပ်ယေဂိ ဝ ဓိပ်ပဖုတ်တ္ဂ,
ဿဝဗ်ဗ်ဘိဗ္ဗဆ္ဆ ဘဘဗ်ဗ [ဘဘဗ်ဗ္ဂ (သီ၊ ဿ္ဂ၊)] ဂ်တု''ဏ္ဏတိ [ဂု၊ ပ်၊ ၈၊၇၀; သု၊ ဏိ၊ ၃၇၇]၊

ဘတ်ာထေဓ သုတ်တဏ်တ္ဂတိ? ဘ်ာဖုဏ်တ်၊ တေဆ ဂိ ဆ ဓတ်ာတဗ်ဗ် –
''ဘ္ဂဓိသ္ဂဓိသ္ဂ ဂိလေသေ ဗဂတိ''တိ၊

ဘ္ဂဓိသ္ဂဓိသ္ဂ ဂိလေသေ ဗဂတိတိ? ဘ်ာဖုဏ်တ်၊ ဆဆု ဗုတ်တံ ဘဂဗတ် –
''ယဿ်ဖိ, ဘိဂ်ဂဓေ, ဿဖယေ ဘဏိယဿ်ဓဂဿ ဓိဇ္ဇ ဓီတဖလ် ဂဓိဖဝဂ်ဂု ဘုဝပ်ဝိ – 'ယံ ဂိဇ္ဇိ ဿဖုဝယဂဓိဖ်, ဿဗ်ဗ် တံ ဏ်တ္ဂဂဂဓိဖ'ဏ္ဏတိ, ဿဂ ဝဿ်ဿဆုပ်ပ်ဝ်, ဘိဂ်ဂဓေ, ဘဏိယဿ်ဓဂဿ တိဗ် ဿံယ္ဂဇဏ္ဏဆ ပဂီယဏ္ဏတိ – ဿဂ်ဂ်ယဝိဗ္ဗိ ဓိဝိဂိဝိပ် ဿီလဗ်ဗတပဏ်ဖ္ဂ်ဿ္ဂ''တိ [ဘဇိဂုတ်တဏ်ဏ်ဂ်ယေ]၊ ဘတ်ာထေဓ သုတ်တဏ်တ္ဂတိ? ဘ်ာဖုဏ်တ်၊ တေဆ ဂိ ဆ ဓတ်ာတဗ်ဗ် – ''ဘ္ဂဓိသ္ဂဓိသ္ဂ ဂိလေသေ ဗဂတိ''တိ၊

ဘ္ဂဓိသ္ဂဂါထ ဏိဗ္ဗဇိတ်၊

၉၊ ဗဂတိဂါထ

၇၊ ဏသုတ်တ်ဂဏ်ဂါထ

၂၇၈။ ဣဂတိ ပုထုဇ္ဇဓဿ ကာယဏ်ဂပ္ပါဏ်တိ? ဘာယဏ်တာ။ ဘဝ်ဝဓဏ်တ ဣဂတိ, ဘဏမသော ဣဂတိ, ဘပ်ပဍ္ဍသဏ်ဍိယ ဣဂတိ, သချု ဣဂတိ, သတာဂ ဣဂတိ, သံဆုသယ ဣဂတိ, ဘဂါယေဏ ဦဟေဏ ဣဂတိ, ဘဂါယေဏ ယူဂေဏ ဣဂတိ, ဘကုပ်ပ် ပဍ္ဍမိတ္တသဏ်တွ ဣဂတိ, ဘဏ်ဂါဝါဖ သဝ်ဝါကတ္တသဏ်တွ ဣဂတီတိ? ထ ဟေမ့ ဗတ်တဗ္ဗေ ...ပေ...။

မိကာရဓာဇောတိ ပုထုဇ္ဇဓဿ ကာယဏ်ဂပ္ပါဏ်တိ? ဘာယဏ်တာ။ ဘဝ်ဝဓဏ်တ မိကာရဓာဇောတိ, ဘဏမသော မိကာရဓာဇောတိ, ဘပ်ပဍ္ဍသဏ်ဍိယ မိကာရဓာဇောတိ, သချု မိကာရဓာဇောတိ, သတာဂ မိကာရဓာဇောတိ, သံဆုသယ မိကာရဓာဇောတိ, ဘဂါယေဏ ဦဟေဏ မိကာရဓာဇောတိ, ဘဂါယေဏ ယူဂေဏ မိကာရဓာဇောတိ, ဘကုပ်ပ် ပဍ္ဍမိတ္တသဏ်တွ မိကာရဓာဇောတိ, ဘဏ်ဂါဝါဖ သဝ်ဝါကတ္တသဏ်တွ မိကာရဓာဇောတီတိ? ထ ဟေမ့ ဗတ်တဗ္ဗေ ...ပေ...။

ဣဂတိ ဘဏ်ဂါဝါဖလသဝ်ဝါကိဂါယ ပဍ္ဍပဏ်ဏ ပုဂ်ဂလွ ကာယဏ်ဂပ္ပါ, သွ ဝ ဘဝ်ဝဓဏ်တ ဣဂတိ, ဘဏမသော ဣဂတိ ...ပေ... ဘဏ်ဂါဝါဖ သဝ်ဝါကတ္တသဏ်တွ ဣဂတီတိ? ဘာယဏ်တာ။ ဣဂတိ ပုထုဇ္ဇဓဿ ကာယဏ်ဂပ္ပါ, သွ ဝ ဘဝ်ဝဓဏ်တ ဣဂတိ, ဘဏမသော ဣဂတိ ...ပေ... ဘဏ်ဂါဝါဖ သဝ်ဝါကတ္တသဏ်တွ ဣဂတီတိ? ထ ဟေမ့ ဗတ်တဗ္ဗေ ...ပေ...။

မိကာရဓာဇောတိ ဘဏ်ဂါဝါဖလသဝ်ဝါကိဂါယ ပဍ္ဍပဏ်ဏ ပုဂ်ဂလွ ကာယဏ်ဂပ္ပါ, သွ ဝ ဘဝ်ဝဓဏ်တ မိကာရဓာဇောတိ, ဘဏမသော မိကာရဓာဇောတိ ...ပေ... ဘဏ်ဂါဝါဖ သဝ်ဝါကတ္တသဏ်တွ မိကာရဓာဇောတီတိ? ဘာယဏ်တာ။ မိကာရဓာဇောတိ ပုထုဇ္ဇဓဿ ကာယဏ်ဂပ္ပါ, သွ ဝ ဘဝ်ဝဓဏ်တ မိကာရဓာဇောတိ, ဘဏမသော မိကာရဓာဇောတိ ...ပေ... ဘဏ်ဂါဝါဖ သဝ်ဝါကတ္တသဏ်တွ မိကာရဓာဇောတီတိ? ထ ဟေမ့ ဗတ်တဗ္ဗေ ...ပေ...။

ဣဂတိ ပုထုဇ္ဇဓဿ ကာယဏ်ဂပ္ပါ, သွ ဝ ထ ဘဝ်ဝဓဏ်တ ဣဂတိ, ထ ဘဏမသော ဣဂတိ ...ပေ... ထ ဘဏ်ဂါဝါဖ သဝ်ဝါကတ္တသဏ်တွ ဣဂတီတိ? ဘာယဏ်တာ။ ဣဂတိ ဘဏ်ဂါဝါဖလသဝ်ဝါကိဂါယ ပဍ္ဍပဏ်ဏ ပုဂ်ဂလွ ကာယဏ်ဂပ္ပါ, သွ ဝ ထ ဘဝ်ဝဓဏ်တ ဣဂတိ ...ပေ... ထ ဘဏ်ဂါဝါဖ သဝ်ဝါကတ္တသဏ်တွ ဣဂတီတိ? ထ ဟေမ့ ဗတ်တဗ္ဗေ ...ပေ...။

မိကာရဓာဇောတိ ပုထုဇ္ဇဓဿ ကာယဏ်ဂပ္ပါ, သွ ဝ ထ ဘဝ်ဝဓဏ်တ မိကာရဓာဇောတိ, ထ ဘဏမသော မိကာရဓာဇောတိ ...ပေ... ထ ဘဏ်ဂါဝါဖ

သပ်ပ်ဆိကတ္တ်ဆက်တွ် မိက်ဂဆ်ဘောတိတိ? ဘ်ဖဆ်တ်၊ မိက်ဂဆ်ဘောတိ ဘဆ်ဂ်ဖိဖလသပ်ပ်ဆိက်ဇ်ယ်ယ ပဇ္ဇပဆ်ထွ် ပုဂ်ဂလွ် ဂ်ဖဇ်ဂပ္ပ်ပ်ပံ, သွ် ဃ ဏ ဘပ်ပဆ်တံ မိက်ဂဆ်ဘောတိ, ဏ ဘဏမသောသံ မိက်ဂဆ်ဘောတိ ...ပေ... ဏ ဘဆ်ဂ်ဖိဖလ် သပ်ပ်ဆိကတ္တ်ဆက်တွ် မိက်ဂဆ်ဘောတိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...၊

ဧဂတိ ပုထုဒ္ဒဏ္ဍွ် ဂ်ဖဇ်ဂပ္ပ်ပ်ဘဆ်တိ? ဘ်ဖဆ်တ်၊ ကတဖောဏ ဖဂ်ဂေဆ်တိ? တူပ်မပတောဏ ဖဂ်ဂေဆ်တိ၊ တူပ်မပတ္တ် ဖဂ်ဂွ် ဆ်ယ္ဂဆ်ဂွ် ဇယဂ်ဖိ ဗွဒဂ်ဖိ ဘပပယဂ်ဖိ ဘဆ်သဗ္ဗ ဘသံယွဒဆ်ယွ် ဘဂဆ်ထဆ်ယွ် ဘဏ္ဍဃဆ်ယွ် ဘယွဂဆ်ယွ် ဘဆ်မဇဗ်ယွ် ဘပဇ်ဖဇ္ဇဇ္ဇ ဘဏုပ်ဘ်ဆ်ယွ် ဘသံက်လေသိယွတိ? ဏ ဂေမ် မတ်တပ်ပေ၊ ဏဏ တူပ်မပတ္တ် ဖဂ်ဂွ် ဘဆ်ယ္ဂဆ်ဂွ် ဏ ဇယဂ်ဖိ ဏ ဗွဒဂ်ဖိ ဏ ဘပပယဂ်ဖိ သံသဗ္ဗ သံယွဒဆ်ယွ် ...ပေ... သံက်လေသိယွတိ? ဘ်ဖဆ်တ်၊ ဂဗ်ဗိ တူပ်မပတ္တ် ဖဂ်ဂွ် ဘဆ်ယ္ဂဆ်ဂွ် ဏ ဇယဂ်ဖိ ...ပေ... သံက်လေသိယွ, ဏ္ဍ ဃ မတ ဇေ မတ်တပ်ပေ – ''ဧဂတိ ပုထုဒ္ဒဏ္ဍွ် တူပ်မပတောဏ ဖဂ်ဂေဏ ဂ်ဖဇ်ဂပ္ပ်ပ်ပံ''ဆ်တိ၊

ဧဂတိ ဘဆ်ဂ်ဖိဖလသပ်ပ်ဆိက်ဇ်ယ်ယ ပဇ္ဇပဆ်ထွ် ပုဂ်ဂလွ် ဘဆ်ဂ်ဖိဖဂ်ဂေဏ ဂ်ဖဇ်ဂပ္ပ်ပ်ပံ, သွ် ဃ ဖဂ်ဂွ် ဆ်ယ္ဂဆ်ဂွ် ဇယဂ်ဖိ ဗွဒဂ်ဖိ ဘပပယဂ်ဖိ ဘဆ်သဗ္ဗ ...ပေ... ဘသံက်လေသိယွတိ? ဘ်ဖဆ်တ်၊ ဧဂတိ ပုထုဒ္ဒဏ္ဍွ် တူပ်မပတောဏ ဖဂ်ဂေဏ ဂ်ဖဇ်ဂပ္ပ်ပ်ပံ, သွ် ဃ ဖဂ်ဂွ် ဆ်ယ္ဂဆ်ဂွ် ဇယဂ်ဖိ ဗွဒဂ်ဖိ ဘပပယဂ်ဖိ ဘဆ်သဗ္ဗ ...ပေ... ဘသံက်လေသိယွတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...၊

ဧဂတိ ပုထုဒ္ဒဏ္ဍွ် တူပ်မပတောဏ ဖဂ်ဂေဏ ဂ်ဖဇ်ဂပ္ပ်ပ်ပံ, သွ် ဃ ဖဂ်ဂွ် ဘဆ်ယ္ဂဆ်ဂွ် ဏ ဇယဂ်ဖိ ဏ ဗွဒဂ်ဖိ ဏ ဘပပယဂ်ဖိ သံသဗ္ဗ ...ပေ... သံက်လေသိယွတိ? ဘ်ဖဆ်တ်၊ ဧဂတိ ဘဆ်ဂ်ဖိဖလသပ်ပ်ဆိက်ဇ်ယ်ယ ပဇ္ဇပဆ်ထွ် ပုဂ်ဂလွ် ဘဆ်ဂ်ဖိဖဂ်ဂေဏ ဂ်ဖဇ်ဂပ္ပ်ပ်ပံ, သွ် ဃ ဖဂ်ဂွ် ဘဆ်ယ္ဂဆ်ဂွ် ဏ ဇယဂ်ဖိ ဏ ဗွဒဂ်ဖိ ဏ ဘပပယဂ်ဖိ သံသဗ္ဗ ...ပေ... သံက်လေသိယွတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...၊

၂၈၀၊ ပုထုဒ္ဒဏ္ဍွ် ဂ်ဖောသု မိတဇ်ဂွ် သဂ ဒဖ်ဖ်ဘိသဖယ် ဘဆ်ဂ်ဖိဖလေ သဏ်ဏ်တိတိ? ဘ်ဖဆ်တ်၊ ဘဇဂတ်တေ သဏ်ဏ်တိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...၊

ပုထုဒ္ဒဏ္ဍွ် ဂ်ဖောသု မိတဇ်ဂွ် သဂ ဒဖ်ဖ်ဘိသဖယ် ဘဆ်ဂ်ဖိဖလေ သဏ်ဏ်တိတိ? ဘ်ဖဆ်တ်၊ ဘပုပ်ပ် ဘပဇိဖ် တယွ် ဖဂ်ဂေ ဘ်မေတိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...၊

𑄃𑄛𑄪𑄝𑄴𑄝𑄁 𑄃𑄌𑄢𑄨𑄟𑄁 𑄖𑄠𑄮 𑄟𑄉𑄴𑄉𑄬 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄛𑄪𑄝𑄴𑄝𑄁 𑄃𑄌𑄢𑄨𑄟𑄁 𑄖𑄩𑄕𑄨 𑄥𑅅𑄟𑄐𑄴𑄐𑄜𑄣𑅅𑄚𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄃𑄛𑄪𑄝𑄴𑄝𑄁 𑄃𑄌𑄢𑄨𑄟𑄁 𑄖𑄩𑄕𑄨 𑄥𑅅𑄟𑄐𑄴𑄐𑄜𑄣𑅅𑄚𑄨 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄨𑄕𑄴𑄕𑄁 𑄜𑄥𑄴𑄥𑅅𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄚𑄴𑄚𑄁 𑄤𑄬𑄘𑄚𑅅𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄚𑄴𑄚𑄁 𑄥𑄐𑄴𑄐𑅅𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄚𑄴𑄚𑄁 𑄌𑄬𑄖𑄚𑅅𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄁 𑄌𑄨𑄖𑄴𑄖𑅅𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄚𑄴𑄚𑄁 𑄥𑄘𑄴𑄙𑅅𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄁 𑄤𑄩𑄢𑄨𑄠𑅅𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄚𑄴𑄚𑄁 𑄥𑄖𑄩𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄁 𑄥𑄟𑅅𑄙𑄩𑄚𑄁 𑄖𑄨𑄕𑄴𑄕𑄚𑄴𑄚𑄁 𑄛𑄐𑄴𑄐𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄇𑅅𑄟𑄬𑄥𑄪 𑄤𑄩𑄖𑄢𑅅𑄉𑄮 𑄥𑄦 𑄙𑄟𑄴𑄟𑅅𑄞𑄨𑄥𑄟𑄠𑅅 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬 𑄥𑄕𑄴𑄒𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄬𑄚𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄬𑄚𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬। 𑄇𑄖𑄟𑄬𑄚 𑄟𑄉𑄴𑄉𑄬𑄚𑅅𑄖𑄨? 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄬𑄚𑅅𑄖𑄨। 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄇𑄴𑄇𑅅𑄠𑄘𑄨𑄑𑄴𑄒𑄨𑄁 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄸। 𑄥𑄪𑄖𑄴𑄖𑅅𑄦𑄢𑄕𑄇𑄗𑅅

𑄸𑄾𑄽। 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄇𑄴𑄇𑅅𑄠𑄘𑄨𑄑𑄴𑄒𑄨𑄁 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪 𑄖𑄨𑄕𑄴𑄕𑄁 𑄥𑄁𑄠𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄦𑄐𑄴𑄌𑄨 𑄖𑄨𑄕𑄴𑄕𑄁 𑄥𑄁𑄠𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄇𑄴𑄇𑅅𑄠𑄘𑄨𑄑𑄴𑄒𑄨𑄁 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁 𑄎𑄦𑄖𑄩’’𑄖𑄨। 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄝𑄴𑄠𑅅𑄛𑅅𑄘𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄝𑄴𑄠𑅅𑄛𑅅𑄘𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄴𑄠𑅅𑄛𑅅𑄘𑅅𑄚𑄁 𑄖𑄚𑄪𑄞𑅅𑄤𑅅 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄦𑄐𑄴𑄌𑄨 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄴𑄠𑅅𑄛𑅅𑄘𑅅𑄚𑄁 𑄖𑄚𑄪𑄞𑅅𑄤𑅅 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄝𑄴𑄠𑅅𑄛𑅅𑄘𑄁 𑄎𑄦𑄖𑄩’’𑄖𑄨।

𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄇𑅅𑄟𑄬𑄥𑄪 𑄤𑄩𑄖𑄢𑅅𑄉𑄮 𑄥𑄦 𑄙𑄟𑄴𑄟𑅅𑄞𑄨𑄥𑄟𑄠𑅅 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬 𑄥𑄕𑄴𑄒𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄠𑄬 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑄁 𑄃𑄞𑄨𑄥𑄟𑄬𑄚𑄴𑄖𑄨, 𑄥𑄝𑄴𑄝𑄬 𑄖𑄬 𑄥𑄦 𑄙𑄟𑄴𑄟𑅅𑄞𑄨𑄥𑄟𑄠𑅅 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬 𑄥𑄕𑄴𑄒𑄦𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄎𑄦𑄖𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄮 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄳𑄡𑅅𑄛𑅅𑄘𑄬''𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 –

''𑄃𑄦𑄬𑄥𑄪𑄁 𑄖𑄬 [𑄃𑄦𑄨𑄁𑄥𑄇𑅅 (𑄃𑅁 𑄚𑄨𑅁 𑄼𑅁𑄻𑄺)] 𑄃𑄖𑄩𑄖𑄁𑄥𑄬, 𑄍 𑄥𑄖𑄳𑄗𑅅𑄢𑄮 𑄡𑄥𑄥𑄳𑄥𑄨𑄚𑄮;
𑄚𑄨𑄢𑅅𑄟𑄉𑄚𑄳𑄙𑅅 𑄇𑄢𑄪𑄕𑄬𑄙𑄨𑄟𑄪𑄖𑄳𑄖𑅅 [𑄇𑄢𑄪𑄕𑄬𑄤𑄨𑄟𑄪𑄖𑄳𑄖𑅅 (𑄥𑄩𑅁 𑄇𑅁)],
𑄇𑅅𑄟𑄥𑄁𑄡𑄮𑄎𑄚𑅅𑄖𑄨𑄉𑅅𑅁

''𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄤𑄨𑄢𑅅𑄎𑄬𑄖𑄳𑄤𑅅, 𑄝𑄳𑄢𑄦𑄳𑄟𑄣𑄮𑄇𑄫𑄛𑄉𑅅 𑄃𑄦𑄫;
𑄃𑄦𑄬𑄥𑄪𑄁 𑄥𑅅𑄤𑄇𑅅 𑄖𑄬𑄥𑄁, 𑄃𑄚𑄬𑄇𑅅𑄚𑄨 𑄥𑄖𑅅𑄚𑄨𑄛𑄨𑅁

''𑄚𑄨𑄢𑅅𑄟𑄉𑄚𑄳𑄙𑅅 𑄇𑄢𑄪𑄕𑄬𑄙𑄨𑄟𑄪𑄖𑄳𑄖𑅅, 𑄇𑅅𑄟𑄥𑄁𑄡𑄮𑄎𑄚𑅅𑄖𑄨𑄉𑅅;
𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄤𑄨𑄢𑅅𑄎𑄬𑄖𑄳𑄤𑅅, 𑄝𑄳𑄢𑄦𑄳𑄟𑄣𑄮𑄇𑄫𑄛𑄉𑅅 𑄃𑄦𑄫''𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄼𑅁𑄻𑄺]𑅁

𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄎𑄦𑄖𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄮 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄳𑄡𑅅𑄛𑅅𑄘𑄬𑄖𑄨𑅁

𑄎𑄦𑄖𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄮 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄳𑄡𑅅𑄛𑅅𑄘𑄬𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ''𑄥𑄮 𑄦𑄨 𑄚𑅅𑄟, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄥𑄪𑄚𑄬𑄖𑄳𑄖𑄮 𑄥𑄖𑄳𑄗𑅅 𑄆𑄤𑄁 𑄘𑄩𑄊𑅅𑄡𑄪𑄇𑄮 𑄥𑄟𑅅𑄚𑄮 𑄆𑄤𑄁 𑄌𑄨𑄢𑄑𑄳𑄒𑄨𑄖𑄨𑄇𑄮 𑄃𑄛𑄢𑄨𑄟𑄪𑄖𑄳𑄖𑄮 𑄃𑄦𑄮𑄥𑄨 𑄎𑅅𑄖𑄨𑄡𑅅 𑄎𑄢𑅅𑄡 𑄟𑄢𑄕𑄬𑄚 𑄥𑄮𑄇𑄬𑄦𑄨 𑄛𑄢𑄨𑄘𑄬𑄤𑄬𑄦𑄨 𑄘𑄪𑄇𑄳𑄈𑄬𑄦𑄨 𑄘𑄮𑄟𑄚𑄥𑄳𑄥𑄬𑄦𑄨 𑄅𑄛𑅅𑄡𑅅𑄥𑄬𑄦𑄨 𑄃𑄛𑄢𑄨𑄟𑄪𑄖𑄳𑄖𑄮 𑄘𑄪𑄇𑄳𑄈𑄥𑄳𑄟𑅅𑄖𑄨 𑄤𑄘𑅅𑄟𑄨𑅁 𑄖𑄁 𑄇𑄨𑄥𑄳𑄥 𑄦𑄬𑄖𑄪? 𑄌𑄖𑄪𑄚𑄳𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄚𑄚𑄪𑄝𑄮𑄙𑅅 𑄃𑄛𑄳𑄛𑄑𑄨𑄤𑄬𑄙𑅅𑅁 𑄇𑄖𑄟𑄬𑄥𑄁 𑄌𑄖𑄪𑄚𑄳𑄚𑄁? 𑄃𑄢𑄨𑄡𑄥𑄳𑄥 𑄥𑄩𑄣𑄥𑄳𑄥 𑄃𑄚𑄚𑄪𑄝𑄮𑄙𑅅 𑄃𑄛𑄳𑄛𑄑𑄨𑄤𑄬𑄙𑅅, 𑄃𑄢𑄨𑄡𑄥𑄳𑄥 𑄥𑄟𑅅𑄙𑄨𑄥𑄳𑄥, 𑄃𑄢𑄨𑄡𑅅𑄡 𑄛𑄐𑄳𑄐𑅅𑄡, 𑄃𑄢𑄨𑄡𑅅𑄡 𑄤𑄨𑄟𑄪𑄖𑄳𑄖𑄨𑄡𑅅 𑄃𑄚𑄚𑄪𑄝𑄮𑄙𑅅 𑄃𑄛𑄳𑄛𑄑𑄨𑄤𑄬𑄙𑅅𑅁 𑄖𑄡𑄨𑄘𑄁, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄃𑄢𑄨𑄡𑄁 𑄥𑄩𑄣𑄁 𑄃𑄚𑄪𑄝𑄪𑄘𑄳𑄙𑄁 𑄛𑄑𑄨𑄤𑄨𑄘𑄳𑄙𑄁, 𑄃𑄢𑄨𑄡𑄮 𑄥𑄟𑅅𑄙𑄨 𑄃𑄚𑄪𑄝𑄪𑄘𑄳𑄙𑄮 𑄛𑄑𑄨𑄤𑄨𑄘𑄳𑄙𑄮, 𑄃𑄢𑄨𑄡𑅅 𑄛𑄐𑄳𑄐𑅅 𑄃𑄚𑄪𑄝𑄪𑄘𑄳𑄙𑅅 𑄛𑄑𑄨𑄤𑄨𑄘𑄳𑄙𑅅, 𑄃𑄢𑄨𑄡𑅅 𑄤𑄨𑄟𑄪𑄖𑄳𑄖𑄨 𑄃𑄚𑄪𑄝𑄪𑄘𑄳𑄙𑅅 𑄛𑄑𑄨𑄤𑄨𑄘𑄳𑄙𑅅, 𑄅𑄌𑄳𑄍𑄨𑄚𑄳𑄚𑅅 𑄞𑄤𑄖𑄕𑄳𑄦𑅅, 𑄈𑄩𑄕𑅅 𑄞𑄤𑄚𑄬𑄖𑄳𑄖𑄨, 𑄚𑄖𑄳𑄗𑄨 𑄘𑅅𑄚𑄨 𑄛𑄪𑄚𑄝𑄳𑄞𑄤𑄮𑄖𑄨𑅁

''𑄥𑄩𑄣𑄁 𑄥𑄟𑅅𑄙𑄨 𑄛𑄐𑄳𑄐𑅅 𑄌, 𑄤𑄨𑄟𑄪𑄖𑄳𑄖𑄨 𑄌 𑄃𑄚𑄪𑄖𑄳𑄖𑄢𑅅;
𑄃𑄚𑄪𑄝𑄪𑄘𑄳𑄙𑅅 𑄄𑄟𑄬 𑄙𑄟𑄳𑄟𑅅, 𑄉𑄮𑄖𑄟𑄬𑄚 𑄡𑄥𑄥𑄳𑄥𑄨𑄚𑅅𑅁

''𑄄𑄖𑄨 𑄝𑄪𑄘𑄳𑄙𑄮 𑄃𑄞𑄨𑄐𑄳𑄐𑅅𑄡, 𑄙𑄟𑄳𑄟𑄟𑄇𑄳𑄈𑅅𑄥𑄨 𑄞𑄨𑄇𑄳𑄈𑄪𑄚𑄁;
𑄘𑄪𑄇𑄳𑄈𑄥𑄳𑄥𑄚𑄳𑄖𑄇𑄢𑄮 𑄥𑄖𑄳𑄗𑅅, 𑄌𑄇𑄳𑄈𑄪𑄟𑅅 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑄪𑄖𑄮''𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄺𑅁𑄷]𑅁

𑄃𑄖𑄳𑄗𑄬𑄤𑄥𑄳𑄥 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄎𑄦𑄖𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄮 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄳𑄠𑅅𑄛𑅅𑄘’’𑄚𑄳𑄖𑄨।

𑄎𑄦𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄼। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨𑄇𑄗𑅅

𑄷। 𑄤𑅅𑄘𑄠𑄪𑄖𑄳𑄖𑄨

𑄸𑄾𑄸। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄝𑄳𑄝𑄖𑄳𑄗 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄝𑄳𑄝𑄘𑅅 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄝𑄳𑄝𑄬𑄚 𑄥𑄝𑄳𑄝𑄁 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄝𑄳𑄝𑄬𑄥𑄪 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄠𑄮𑄉𑄚𑄳𑄖𑄨 𑄇𑄖𑄳𑄤𑅅 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄠𑄟𑄳𑄛𑄨 𑄚𑄖𑄳𑄗𑄨, 𑄖𑄟𑄳𑄛𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨 𑄠𑅅 𑄘𑄨𑄑𑄳𑄒𑄨 𑄥𑅅 𑄘𑄨𑄑𑄳𑄒𑄨 𑄟𑄨𑄌𑄳𑄍𑅅𑄘𑄨𑄑𑄳𑄒𑄩𑄖𑄨, 𑄠𑅅 𑄘𑄨𑄑𑄳𑄒𑄨 𑄥𑅅 𑄘𑄨𑄑𑄳𑄒𑄨 𑄥𑄟𑄳𑄟𑅅𑄘𑄨𑄑𑄳𑄒𑄩𑄖𑄨, 𑄦𑄬𑄤𑄟𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। (𑄥𑄁𑄈𑄨𑄖𑄳𑄖𑄁)। 𑄤𑅅𑄘𑄠𑄪𑄖𑄳𑄖𑄨।

𑄸। 𑄇𑅅𑄣𑄥𑄁𑄥𑄚𑄳𑄘𑄚𑅅

𑄸𑄾𑄹। 𑄃𑄖𑄩𑄖𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄃𑄖𑄩𑄖𑄁 𑄚𑄨𑄢𑄪𑄘𑄳𑄙𑄁 𑄤𑄨𑄉𑄖𑄁 𑄤𑄨𑄛𑄢𑄨𑄕𑄖𑄁 𑄃𑄖𑄳𑄗𑄋𑄳𑄉𑄖𑄁 𑄃𑄝𑄳𑄞𑄖𑄳𑄗𑄋𑄳𑄉𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄃𑄖𑄩𑄖𑄁 𑄚𑄨𑄢𑄪𑄘𑄳𑄙𑄁 𑄤𑄨𑄉𑄖𑄁 𑄤𑄨𑄛𑄢𑄨𑄕𑄖𑄁 𑄃𑄖𑄳𑄗𑄋𑄳𑄉𑄖𑄁 𑄃𑄝𑄳𑄞𑄖𑄳𑄗𑄋𑄳𑄉𑄖𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄩𑄖𑄁 𑄃𑄖𑄳𑄗𑄩’’𑄖𑄨।

𑄃𑄚𑅅𑄉𑄖𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄃𑄚𑅅𑄉𑄖𑄁 𑄃𑄎𑅅𑄖𑄁 𑄃𑄞𑄫𑄖𑄁 𑄃𑄥𑄐𑄳𑄎𑅅𑄖𑄁 𑄃𑄚𑄨𑄝𑄳𑄝𑄖𑄳𑄖𑄁 𑄃𑄚𑄞𑄨𑄚𑄨𑄝𑄳𑄝𑄖𑄳𑄖𑄁 𑄃𑄛𑅅𑄖𑄪𑄞𑄫𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄃𑄚𑅅𑄉𑄖𑄁 𑄃𑄎𑅅𑄖𑄁 𑄃𑄞𑄫𑄖𑄁 𑄃𑄥𑄐𑄳𑄎𑅅𑄖𑄁 𑄃𑄚𑄨𑄝𑄳𑄝𑄖𑄳𑄖𑄁 𑄃𑄚𑄞𑄨𑄚𑄨𑄝𑄳𑄝𑄖𑄳𑄖𑄁 𑄃𑄛𑅅𑄖𑄪𑄞𑄫𑄖𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄚𑅅𑄉𑄖𑄁 𑄃𑄖𑄳𑄗𑄩’’𑄖𑄨।

𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄃𑄖𑄳𑄗𑄨 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄃𑄚𑄨𑄢𑄪𑄘𑄳𑄙𑄁 𑄃𑄤𑄨𑄉𑄖𑄁 𑄃𑄤𑄨𑄛𑄢𑄨𑄕𑄖𑄁 𑄚 𑄃𑄖𑄳𑄗𑄋𑄳𑄉𑄖𑄁 𑄚 𑄃𑄝𑄳𑄞𑄖𑄳𑄗𑄋𑄳𑄉𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄩𑄖𑄁 𑄃𑄖𑄳𑄗𑄨 𑄃𑄖𑄩𑄖𑄁

အနိရုဒ္ဓံ အဝိဂတံ အဝိပရိဏတံ န အတ္ထင်္ဂတံ န အဗ္ဘတ္ထင်္ဂတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ပစ္စုပ္ပန္နံ အတ္ထိ ပစ္စုပ္ပန္နံ ဇာတံ ဘူတံ သဉ္ဇာတံ နိဗ္ဗတ္တံ အဘိနိဗ္ဗတ္တံ ပါတုဘူတန္တိ? အာမန္တာ။ အနာဂတံ အတ္ထိ အနာဂတံ ဇာတံ ဘူတံ သဉ္ဇာတံ နိဗ္ဗတ္တံ အဘိနိဗ္ဗတ္တံ ပါတုဘူတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

အတီတံ အတ္ထိ အတီတံ နိရုဒ္ဓံ ဝိဂတံ ဝိပရိဏတံ အတ္ထင်္ဂတံ အဗ္ဘတ္ထင်္ဂတန္တိ? အာမန္တာ။ ပစ္စုပ္ပန္နံ အတ္ထိ ပစ္စုပ္ပန္နံ နိရုဒ္ဓံ ဝိဂတံ ဝိပရိဏတံ အတ္ထင်္ဂတံ အဗ္ဘတ္ထင်္ဂတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... အနာဂတံ အတ္ထိ အနာဂတံ အဇာတံ အဘူတံ အသဉ္ဇာတံ အနိဗ္ဗတ္တံ အနဘိနိဗ္ဗတ္တံ အပါတုဘူတန္တိ? အာမန္တာ။ ပစ္စုပ္ပန္နံ အတ္ထိ ပစ္စုပ္ပန္နံ အဇာတံ အဘူတံ အသဉ္ဇာတံ အနိဗ္ဗတ္တံ အနဘိနိဗ္ဗတ္တံ အပါတုဘူတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

၂၈၉။ အတီတံ ရူပံ အတ္ထီတိ? အာမန္တာ။ နနု အတီတံ ရူပံ နိရုဒ္ဓံ ဝိဂတံ ဝိပရိဏတံ အတ္ထင်္ဂတံ အဗ္ဘတ္ထင်္ဂတန္တိ? အာမန္တာ။ ဟဉ္စိ အတီတံ ရူပံ နိရုဒ္ဓံ ...ပေ... အဗ္ဘတ္ထင်္ဂတံ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အတီတံ ရူပံ အတ္ထီ’’တိ။

အနာဂတံ ရူပံ အတ္ထီတိ? အာမန္တာ။ နနု အနာဂတံ ရူပံ အဇာတံ အဘူတံ အသဉ္ဇာတံ အနိဗ္ဗတ္တံ အနဘိနိဗ္ဗတ္တံ အပါတုဘူတန္တိ? အာမန္တာ။ ဟဉ္စိ အနာဂတံ ရူပံ အဇာတံ ...ပေ... အပါတုဘူတံ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အနာဂတံ ရူပံ အတ္ထီ’’တိ။

ပစ္စုပ္ပန္နံ ရူပံ အတ္ထိ ပစ္စုပ္ပန္နံ ရူပံ အနိရုဒ္ဓံ အဝိဂတံ အဝိပရိဏတံ န အတ္ထင်္ဂတံ န အဗ္ဘတ္ထင်္ဂတန္တိ? အာမန္တာ။ အတီတံ ရူပံ အတ္ထိ အတီတံ ရူပံ အနိရုဒ္ဓံ အဝိဂတံ အဝိပရိဏတံ န အတ္ထင်္ဂတံ န အဗ္ဘတ္ထင်္ဂတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

ပစ္စုပ္ပန္နံ ရူပံ အတ္ထိ ပစ္စုပ္ပန္နံ ရူပံ ဇာတံ ဘူတံ သဉ္ဇာတံ နိဗ္ဗတ္တံ အဘိနိဗ္ဗတ္တံ ပါတုဘူတန္တိ? အာမန္တာ။ အနာဂတံ ရူပံ အတ္ထိ အနာဂတံ ရူပံ ဇာတံ ဘူတံ သဉ္ဇာတံ နိဗ္ဗတ္တံ အဘိနိဗ္ဗတ္တံ ပါတုဘူတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

အတီတံ ရူပံ အတ္ထိ အတီတံ ရူပံ နိရုဒ္ဓံ ဝိဂတံ ဝိပရိဏတံ အတ္ထင်္ဂတံ အဗ္ဘတ္ထင်္ဂတန္တိ? အာမန္တာ။ ပစ္စုပ္ပန္နံ ရူပံ အတ္ထိ ပစ္စုပ္ပန္နံ ရူပံ နိရုဒ္ဓံ ဝိဂတံ ဝိပရိဏတံ အတ္ထင်္ဂတံ အဗ္ဘတ္ထင်္ဂတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

အနာဂတံ ရူပံ အတ္ထိ အနာဂတံ ရူပံ အဇာတံ အဘူတံ အသဉ္ဇာတံ အနိဗ္ဗတ္တံ အနဘိနိဗ္ဗတ္တံ အပါတုဘူတန္တိ? အာမန္တာ။ ပစ္စုပ္ပန္နံ ရူပံ အတ္ထိ ပစ္စုပ္ပန္နံ ရူပံ အဇာတံ အဘူတံ အသဉ္ဇာတံ အနိဗ္ဗတ္တံ အနဘိနိဗ္ဗတ္တံ အပါတုဘူတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

အတီတာ ဝေဒနာ အတ္ထိ ...ပေ... သညာ အတ္ထိ, သင်္ခါရာ အတ္ထိ, ဝိညာဏံ အတ္ထီတိ? အာမန္တာ။ အတ္ထိ အတီတံ ဝိညာဏံ နိရုဒ္ဓံ ဝိဂတံ ဝိပရိဏတံ အတ္ထင်္ဂတံ အဗ္ဘတ္ထင်္ဂတန္တိ? အာမန္တာ။ ဟဉ္စိ အတီတံ ဝိညာဏံ နိရုဒ္ဓံ ...ပေ... အဗ္ဘတ္ထင်္ဂတံ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အတီတံ ဝိညာဏံ အတ္ထီ’’တိ။

အနာဂတံ ဝိညာဏံ အတ္ထီတိ? အာမန္တာ။ အတ္ထိ အနာဂတံ ဝိညာဏံ အဇာတံ အဘူတံ အသဉ္ဇာတံ အနိဗ္ဗတ္တံ အနဘိနိဗ္ဗတ္တံ အပါတုဘူတန္တိ? အာမန္တာ။ ဟဉ္စိ အနာဂတံ ဝိညာဏံ အဇာတံ ...ပေ... အပါတုဘူတံ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အနာဂတံ ဝိညာဏံ အတ္ထီ’’တိ။

ပစ္စုပ္ပန္နံ ဝိညာဏံ အတ္ထိ ပစ္စုပ္ပန္နံ ဝိညာဏံ အနိရုဒ္ဓံ ...ပေ... န အဗ္ဘတ္ထင်္ဂတန္တိ? အာမန္တာ။ အတီတံ ဝိညာဏံ အတ္ထိ အတီတံ ဝိညာဏံ အနိရုဒ္ဓံ ...ပေ... န အဗ္ဘတ္ထင်္ဂတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

ပစ္စုပ္ပန္နံ ဝိညာဏံ အတ္ထိ ပစ္စုပ္ပန္နံ ဝိညာဏံ ဇာတံ ...ပေ... ပါတုဘူတန္တိ? အာမန္တာ။ အနာဂတံ ဝိညာဏံ အတ္ထိ အနာဂတံ ဝိညာဏံ ဇာတံ ...ပေ... ပါတုဘူတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

အတီတံ ဝိညာဏံ အတ္ထိ အတီတံ ဝိညာဏံ နိရုဒ္ဓံ ...ပေ... အဗ္ဘတ္ထင်္ဂတန္တိ? အာမန္တာ။ ပစ္စုပ္ပန္နံ ဝိညာဏံ အတ္ထိ ပစ္စုပ္ပန္နံ ဝိညာဏံ နိရုဒ္ဓံ ...ပေ... အဗ္ဘတ္ထင်္ဂတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။ အနာဂတံ ဝိညာဏံ အတ္ထိ အနာဂတံ ဝိညာဏံ အဇာတံ ...ပေ... အပါတုဘူတန္တိ? အာမန္တာ။

𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄃𑄎𑅅𑄖𑄁 ...𑄛𑄬... 𑄃𑄛𑅅𑄖𑄪𑄞𑄫𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬।

𑄸𑄾𑄻। ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄚𑄴𑄖𑄨 𑄌 𑄢𑄫𑄛’’𑄚𑄴𑄖𑄨 𑄌, ‘‘𑄢𑄫𑄛𑄚𑄴𑄖𑄨 𑄌 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄌 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄢𑄫𑄛𑄁 𑄃𑄛𑄴𑄛𑄨𑄡𑄁 𑄇𑄢𑄨𑄖𑄴𑄤𑅅 𑄆𑄥𑄬𑄥𑄬 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑅅𑄉𑄬 𑄖𑄎𑄴𑄎𑅅𑄖𑄬𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄢𑄫𑄛𑄁 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄟𑅅𑄚𑄁 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄞𑅅𑄤𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄢𑄫𑄛𑄞𑅅𑄤𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄚𑄴𑄖𑄨 𑄌 𑄢𑄫𑄛’’𑄚𑄴𑄖𑄨 𑄌, ‘‘𑄢𑄫𑄛𑄚𑄴𑄖𑄨 𑄌 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄌 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄢𑄫𑄛𑄁 𑄃𑄛𑄴𑄛𑄨𑄡𑄁 𑄇𑄢𑄨𑄖𑄴𑄤𑅅 𑄆𑄥𑄬𑄥𑄬 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑅅𑄉𑄬 𑄖𑄎𑄴𑄎𑅅𑄖𑄬𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄢𑄫𑄛𑄁 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄟𑅅𑄚𑄁 𑄢𑄫𑄛𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

‘‘𑄥𑄬𑄖𑄚𑄴𑄖𑄨 𑄌 𑄤𑄖𑄴𑄗’’𑄚𑄴𑄖𑄨 𑄌, ‘‘𑄤𑄖𑄴𑄗𑄚𑄴𑄖𑄨 𑄌 𑄥𑄬𑄖’’𑄚𑄴𑄖𑄨 𑄌 𑄥𑄬𑄖𑄁 𑄤𑄖𑄴𑄗𑄁 𑄃𑄛𑄴𑄛𑄨𑄡𑄁 𑄇𑄢𑄨𑄖𑄴𑄤𑅅 𑄆𑄥𑄬𑄥𑄬 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑅅𑄉𑄬 𑄖𑄎𑄴𑄎𑅅𑄖𑄬𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄥𑄬𑄖𑄁 𑄤𑄖𑄴𑄗𑄁 𑄢𑄎𑄴𑄎𑄟𑅅𑄚𑄁 𑄥𑄬𑄖𑄞𑅅𑄤𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄤𑄖𑄴𑄗𑄞𑅅𑄤𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬।

‘‘𑄥𑄬𑄖𑄚𑄴𑄖𑄨 𑄌 𑄤𑄖𑄴𑄗’’𑄚𑄴𑄖𑄨 𑄌, ‘‘𑄤𑄖𑄴𑄗𑄚𑄴𑄖𑄨 𑄌 𑄥𑄬𑄖’’𑄚𑄴𑄖𑄨 𑄌 𑄥𑄬𑄖𑄁 𑄤𑄖𑄴𑄗𑄁 𑄃𑄛𑄴𑄛𑄨𑄡𑄁 𑄇𑄢𑄨𑄖𑄴𑄤𑅅 𑄆𑄥𑄬𑄥𑄬 𑄆𑄇𑄑𑄴𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑅅𑄉𑄬 𑄖𑄎𑄴𑄎𑅅𑄖𑄬𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄥𑄬𑄖𑄁 𑄤𑄖𑄴𑄗𑄁 𑄢𑄎𑄴𑄎𑄟𑅅𑄚𑄁 𑄤𑄖𑄴𑄗𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄥𑄬𑄖𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬। ...𑄛𑄬...।

𑄸𑄾𑄼। 𑄢𑄫𑄛𑄁 𑄢𑄫𑄛𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄢𑄫𑄛𑄁 𑄚𑄨𑄌𑄴𑄌𑄁 𑄙𑄪𑄤𑄁 𑄥𑄥𑄴𑄥𑄖𑄁 𑄃𑄤𑄨𑄛𑄢𑄨𑄕𑅅𑄟𑄙𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬। 𑄚𑄚𑄪 𑄢𑄫𑄛𑄁 𑄢𑄫𑄛𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩𑄖𑄨 𑄢𑄫𑄛𑄁 𑄃𑄚𑄨𑄌𑄴𑄌𑄁 𑄃𑄙𑄪𑄤𑄁 𑄃𑄥𑄥𑄴𑄥𑄖𑄁 𑄤𑄨𑄛𑄢𑄨𑄕𑅅𑄟𑄙𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄦𑄐𑄴𑄌𑄨 𑄢𑄫𑄛𑄁 𑄃𑄚𑄨𑄌𑄴𑄌𑄁 𑄃𑄙𑄪𑄤𑄁 𑄃𑄥𑄥𑄴𑄥𑄖𑄁 𑄤𑄨𑄛𑄢𑄨𑄕𑅅𑄟𑄙𑄟𑄴𑄟𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄢𑄫𑄛𑄁 𑄢𑄫𑄛𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩’’𑄖𑄨।

𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩𑄖𑄨 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄚𑄨𑄌𑄴𑄌𑄁 𑄙𑄪𑄤𑄁 𑄥𑄥𑄴𑄥𑄖𑄁 𑄃𑄤𑄨𑄛𑄢𑄨𑄕𑅅𑄟𑄙𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄢𑄫𑄛𑄁 𑄢𑄫𑄛𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄩𑄖𑄨 [𑄚 𑄎𑄦𑄖𑄨 (𑄥𑄩। 𑄇।)] 𑄢𑄫𑄛𑄁 𑄚𑄨𑄌𑄴𑄌𑄁 𑄙𑄪𑄤𑄁 𑄥𑄥𑄴𑄥𑄖𑄁 𑄃𑄤𑄨𑄛𑄢𑄨𑄕𑅅𑄟𑄙𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄢𑄫𑄛𑄁 𑄢𑄫𑄛𑄞𑅅𑄤𑄁 𑄚 𑄎𑄦𑄖𑄨 𑄢𑄫𑄛𑄁 𑄃𑄚𑄨𑄌𑄴𑄌𑄁 𑄃𑄙𑄪𑄤𑄁 𑄃𑄥𑄥𑄴𑄥𑄖𑄁

ဖိပဂ္ဂဖ်ဖွဂဖ်ဖွက်တိ ? ဘ်ဖွက်တံ၊ ဏိပိပ်က္က ဏိပိပ်ကဘ်မံ ထ ဒူဂတိ ဏိပိပ်က္က ဘဏိပ်ပံ ဘဂုမံ ဘသသ်သတံ ဖိပဂ္ဂဖ်ဖွဂဖ်ဖွက်တိ ? ထ ဂေမံ မတ်တပိပေ ...ပေ ...၊

ဘတီတံ ဘတ်ထိ ဘတီတံ ဘတီတဘ်မံ ထ ဒူဂတီတိ ? ဘ်ဖွက်တံ၊ ဘက်ဂတံ ဘတ်ထိ ဘက်ဂတံ ဘက်ဂတဘ်မံ ထ ဒူဂတီတိ ? ထ ဂေမံ မတ်တပိပေ၊ ဘတီတံ ဘတ်ထိ ဘတီတံ ဘတီတဘ်မံ ထ ဒူဂတီတိ ? ဘ်ဖွက်တံ၊ ပဝ်ဍုပ်ပက်က္က ဘတ်ထိ ပဝ်ဍုပ်ပက်က္က ပဝ်ဍုပ်ပက်ကဘ်မံ ထ ဒူဂတီတိ ? ထ ဂေမံ မတ်တပိပေ ...ပေ ...၊

ဘက်ဂတံ ဘတ်ထိ ဘက်ဂတံ ဘက်ဂတဘ်မံ ဒူဂတီတိ [ထ ဒူဂတီတိ (ဗဂူသု) ဘဏ္ဍဏကထ ဘွ်လွကေတပိပ်] ? ဘ်ဖွက်တံ၊ ဘတီတံ ဘတ်ထိ ဘတီတံ ဘတီတဘ်မံ ဒူဂတီတိ [ထ ဒူဂတီတိ (ဗဂူသု) ဘဏ္ဍဏကထ ဘွ်လွကေတပိပ်] ? ထ ဂေမံ မတ်တပိပေ ...ပေ ...၊

ပဝ်ဍုပ်ပက်က္က ဘတ်ထိ ပဝ်ဍုပ်ပက်က္က ပဝ်ဍုပ်ပက်ကဘ်မံ ဒူဂတီတိ [ထ ဒူဂတီတိ (ဗဂူသု) ဘဏ္ဍဏကထ ဘွ်လွကေတပိပ်] ? ဘ်ဖွက်တံ၊ ဘတီတံ ဘတ်ထိ ဘတီတံ ဘတီတဘ်မံ ဒူဂတီတိ [ထ ဒူဂတီတိ (ဗဂူသု) ဘဏ္ဍဏကထ ဘွ်လွကေတပိပ်] ? ထ ဂေမံ မတ်တပိပေ၊

ဘတီတံ ဘတ်ထိ ဘတီတံ ဘတီတဘ်မံ ထ ဒူဂတီတိ ? ဘ်ဖွက်တံ၊ ဘတီတံ ဏိပ်ပံ ဂုမံ သသ်သတံ ဘဖိပဂ္ဂဖ်ဖွဂဖ်ဖွက်တိ ? ထ ဂေမံ မတ်တပိပေ ...ပေ ... ကထု ဘတီတံ ဘဏိပ်ပံ ဘဂုမံ ဘသသ်သတံ ဖိပဂ္ဂဖ်ဖွဂဖ်ဖွက်တိ ? ဘ်ဖွက်တံ၊ ဂဗိဝိ ဘတီတံ ဘဏိပ်ပံ ဘဂုမံ ဘသသ်သတံ ဖိပဂ္ဂဖ်ဖွဂဖ်ဖွံ, ဏွ် ဝ မတ ဂေ မတ်တပိပေ – ''ဘတီတံ ဘတ်ထိ ဘတီတံ ဘတီတဘ်မံ ထ ဒူဂတီ''တိ၊

ဏိပိပ်က္က ဘတ်ထိ ဏိပိပ်က္က ဏိပိပ်ကဘ်မံ ထ ဒူဂတီတိ ဏိပိပ်က္က ဏိပ်ပံ ဂုမံ သသ်သတံ ဘဖိပဂ္ဂဖ်ဖွဂဖ်ဖွက်တိ ? ဘ်ဖွက်တံ၊ ဘတီတံ ဘတ်ထိ ဘတီတံ ဘတီတဘ်မံ ထ ဒူဂတီတိ ဘတီတံ ဏိပ်ပံ ဂုမံ သသ်သတံ ဘဖိပဂ္ဂဖ်ဖွဂဖ်ဖွက်တိ ? ထ ဂေမံ မတ်တပိပေ ...ပေ ...၊

ဘတီတံ ဘတ်ထိ ဘတီတံ ဘတီတဘ်မံ ထ ဒူဂတိ ဘတီတံ ဘဏိပ်ပံ ဘဂုမံ ဘသသ်သတံ ဖိပဂ္ဂဖ်ဖွဂဖ်ဖွက်တိ ? ဘ်ဖွက်တံ၊ ဏိပိပ်က္က ဘတ်ထိ ဏိပိပ်က္က ဏိပိပ်ကဘ်မံ ထ ဒူဂတိ ဏိပိပ်က္က ဘဏိပ်ပံ ဘဂုမံ ဘသသ်သတံ ဖိပဂ္ဂဖ်ဖွဂဖ်ဖွက်တိ ? ထ ဂေမံ မတ်တပိပေ ...ပေ ...၊

၃၈၇။ ဘတီတံ ရူပံ ဘတာထိ ဘတီတံ ရူပံ ဘတီတဘာမံ ဏ ဧဂတီတိ? ဘာ၀ဏ္ဏတ်။ ဘဏ္ဏဂတံ ရူပံ ဘတာထိ ဘဏ္ဏဂတံ ရူပံ ဘဏ္ဏဂတဘာမံ ဏ ဧဂတီတိ? ဏ ဟေမံ မတာတပိပေ ...ပေ... ဘတီတံ ရူပံ ဘတာထိ ဘတီတံ ရူပံ ဘတီတဘာမံ ဏ ဧဂတီတိ? ဘာ၀ဏ္ဏတ်။ ပမ်ဃုပ်ပဏ္ဏံ ရူပံ ဘတာထိ ပမ်ဃုပ်ပဏ္ဏံ ရူပံ ပမ်ဃုပ်ပဏ္ဏဘာမံ ဏ ဧဂတီတိ? ဏ ဟေမံ မတာတပိပေ ...ပေ...။

ဘဏ္ဏဂတံ ရူပံ ဘတာထိ ဘဏ္ဏဂတံ ရူပံ ဘဏ္ဏဂတဘာမံ ဧဂတီတိ [ဏ ဧဂတီတိ (ဗဟူသု) ဘဏုလွ်ဖပဆိဟွ်ယေမု]? ဘာ၀ဏ္ဏတ်။ ဘတီတံ ရူပံ ဘတာထိ ဘတီတံ ရူပံ ဘတီတဘာမံ ဧဂတီတိ [ဏ ဧဂတီတိ (ဗဟူသု) ဘဏုလွ်ဖပဆိဟွ်ယေမု]? ဏ ဟေမံ မတာတပိပေ ...ပေ...။

ပမ်ဃုပ်ပဏ္ဏံ ရူပံ ဘတာထိ ပမ်ဃုပ်ပဏ္ဏံ ရူပံ ပမ်ဃုပ်ပဏ္ဏဘာမံ ဧဂတီတိ [ဏ ဧဂတီတိ (ဗဟူသု) ဘဏုလွ်ဖပဆိဟွ်ယေမု]? ဘာ၀ဏ္ဏတ်။ ဘတီတံ ရူပံ ဘတာထိ ဘတီတံ ရူပံ ဘတီတဘာမံ ဧဂတီတိ [ဏ ဧဂတီတိ (ဗဟူသု) ဘဏုလွ်ဖပဆိဟွ်ယေမု]? ဏ ဟေမံ မတာတပိပေ ...ပေ...။

ဘတီတံ ရူပံ ဘတာထိ ဘတီတံ ရူပံ ဘတီတဘာမံ ဏ ဧဂတီတိ? ဘာ၀ဏ္ဏတ်။ ဘတီတံ ရူပံ ဏ္ဏိမ်ပံ ဂုမံ သသံသတံ ဘမိပဏိဖ်ဖဂဖ်ဖဏ္ဏတိ? ဏ ဟေမံ မတာတပိပေ ...ပေ... ဏ္ဏဏု ဘတီတံ ရူပံ ဘဏ္ဏိမ်ပံ ဘဂုမံ ဘသသံသတံ မိပဏိဖ်ဖဂဖ်ဖဏ္ဏတိ? ဘာ၀ဏ္ဏတ်။ ဟဆဲ့ ဘတီတံ ရူပံ ဘဏ္ဏိမ်ပံ ...ပေ... မိပဏိဖ်ဖဂဖ်ဖံ, ဏွဲ ၀ မတ ဓေ မတာတပိပေ – ''ဘတီတံ ရူပံ ဘတာထိ ဘတီတံ ရူပံ ဘတီတဘာမံ ဏ ဧဂတီ''တိ။

ဏ္ဏိပိပ်ဏ္ဏံ ဘတာထိ ဏ္ဏိပိပ်ဏ္ဏံ ဏ္ဏိပိပ်ဏ္ဏဘာမံ ဏ ဧဂတိ [ဏ ဧဂတီတိ (?) ပုဏိဖပဆိဟေဂိ သံသဏ္ဏာတေပိပ်] ဏ္ဏိပိပ်ဏ္ဏံ ဏ္ဏိမ်ပံ ဂုမံ သသံသတံ ဘမိပဏိဖ်ဖဂဖ်ဖဏ္ဏတိ? ဘာ၀ဏ္ဏတ်။ ဘတီတံ ရူပံ ဘတာထိ ဘတီတံ ရူပံ ဘတီတဘာမံ ဏ ဧဂတိ [ဏ ဧဂတီတိ (?) ပုဏိဖဆိဟေဂိ သံသဏ္ဏာတေပိပ်] ဘတီတံ ရူပံ ဏ္ဏိမ်ပံ ဂုမံ သသံသတံ ဘမိပဏိဖ်ဖဂဖ်ဖဏ္ဏတိ? ဏ ဟေမံ မတာတပိပေ ...ပေ...။

ဘတီတံ ရူပံ ဘတာထိ ဘတီတံ ရူပံ ဘတီတဘာမံ ဏ ဧဂတိ ဘတီတံ ရူပံ ဘဏ္ဏိမ်ပံ ဘဂုမံ ဘသသံသတံ မိပဏိဖ်ဖဂဖ်ဖဏ္ဏတိ? ဘာ၀ဏ္ဏတ်။ ဏ္ဏိပိပ်ဏ္ဏံ ဘတာထိ ဏ္ဏိပိပ်ဏ္ဏံ ဏ္ဏိပိပ်ဏ္ဏဘာမံ ဏ ဧဂတိ ဏ္ဏိပိပ်ဏ္ဏံ ဘဏ္ဏိမ်ပံ ဘဂုမံ ဘသသံသတံ မိပဏိဖ်ဖဂဖ်ဖဏ္ဏတိ? ဏ ဟေမံ မတာတပိပေ ...ပေ...။

ဘတီတ် မြော့ ဘတ်ဝ် ... ဘတီတ် သဆ်ဆ် ဘတ်ဝ် ... ဘတီတ် သစ်ရ်ဏ် ဘတ်ဝ် ... ဘတီတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘတီတသ်ဆ်မ် ဏ ဧဂတီတိ? ဘ်ဖြဏ်တ်၊ ဘဏ်ဂတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘဏ်ဂတ် မွိဆ်ဆ်ဟ် ဘဏ်ဂတသ်ဆ်မ် ဏ ဧဂတီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ ... ဘတီတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘတီတသ်ဆ်မ် ဏ ဧဂတီတိ? ဘ်ဖြဏ်တ်၊ ပစ်ဓုပ်ပဏ်ဏ် မွိဆ်ဆ်ဟ် ဘတ်ဝ် ပစ်ဓုပ်ပဏ်ဏ် မွိဆ်ဆ်ဟ် ပစ်ဓုပ်ပဏ်ဏသ်ဆ်မ် ဏ ဧဂတီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ ...၊

ဘဏ်ဂတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘဏ်ဂတ် မွိဆ်ဆ်ဟ် ဘဏ်ဂတသ်ဆ်မ် ဧဂတီတိ? ဘ်ဖြဏ်တ်၊ ဘတီတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘတီတသ်ဆ်မ် ဧဂတီတိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ ...၊

ပစ်ဓုပ်ပဏ်ဏ် မွိဆ်ဆ်ဟ် ဘတ်ဝ် ပစ်ဓုပ်ပဏ်ဏ် မွိဆ်ဆ်ဟ် ပစ်ဓုပ်ပဏ်ဏသ်ဆ်မ် ဧဂတီတိ [ဏ ဧဂတီတိ (ပဂူသု) ဘဏုလွဝပဆ်ဂွယေမ]? ဘ်ဖြဏ်တ်၊ ဘတီတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘတီတသ်ဆ်မ် ဧဂတီတိ [ဏ ဧဂတီတိ (ပဂူသု) ဘဏုလွဝပဆ်ဂွယေမ]? ဏ ဂေမ် မတ်တပ်ဗေ ...ပေ ...၊

ဘတီတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘတီတသ်ဆ်မ် ဏ ဧဂတီတိ? ဘ်ဖြဏ်တ်၊ ဘတီတ် မွိဆ်ဆ်ဟ် ဏ်ဗ်ဗ် ဂုမ် သယ်သတ် ဘဗ်ပဏ်ဟ်ဖြဂဖြဏ်တိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ ... ဏဏု ဘတီတ် မွိဆ်ဆ်ဟ် ဘဏ်ဗ်ဗ် ဘဂုမ် ဘသယ်သတ် ဗ်ပဏ်ဟ်ဖြဂဖြဏ်တိ? ဘ်ဖြဏ်တ်၊ ဂဆ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘဏ်ဗ်ဗ် ဘဂုမ် ဘသယ်သတ် ဗ်ပဏ်ဟ်ဖြဂဖြ်, ဏွ် ဎ မတ ဇေ မတ်တပ်ဗေ – ‘‘ဘတီတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘတီတသ်ဆ်မ် ဏ ဧဂတီ’’တိ၊

ဏ်ပ်ပ်ဏ် ဘတ်ဝ် ဏ်ပ်ပ်ဏ် ဏ်ပ်ပ်ဏသ်ဆ်မ် ဏ ဧဂတိ [ဏ ဧဂတီတိ (?) ပုဏ်ဖြပဆ်ဂေဂီ သ်သဏ်ဝေတပ်ပ်] ဏ်ပ်ပ်ဏ် ဏ်ဗ်ဗ် ဂုမ် သယ်သတ် ဘဗ်ပဏ်ဟ်ဖြဂဖြဏ်တိ? ဘ်ဖြဏ်တ်၊ ဘတီတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘတီတသ်ဆ်မ် ဏ ဧဂတိ [ဏ ဧဂတီတိ (?) ပုဏ်ဖြပဆ်ဂေဂီ သ်သဏ်ဝေတပ်ပ်] ဘတီတ် မွိဆ်ဆ်ဟ် ဏ်ဗ်ဗ် ဂုမ် သယ်သတ် ဘဗ်ပဏ်ဟ်ဖြဂဖြဏ်တိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ ...၊

ဘတီတ် မွိဆ်ဆ်ဟ် ဘတ်ဝ် ဘတီတ် မွိဆ်ဆ်ဟ် ဘတီတသ်ဆ်မ် ဏ ဧဂတိ ဘတီတ် မွိဆ်ဆ်ဟ် ဘဏ်ဗ်ဗ် ဘဂုမ် ဘသယ်သတ် ဗ်ပဏ်ဟ်ဖြဂဖြဏ်တိ? ဘ်ဖြဏ်တ်၊ ဏ်ပ်ပ်ဏ် ဘတ်ဝ် ဏ်ပ်ပ်ဏ် ဏ်ပ်ပ်ဏသ်ဆ်မ် ဏ ဧဂတိ ဏ်ပ်ပ်ဏ် ဘဏ်ဗ်ဗ် ဘဂုမ် ဘသယ်သတ် ဗ်ပဏ်ဟ်ဖြဂဖြဏ်တိ? ဏ ဂေမ် မတ်တပ်ဗေ ...ပေ ...၊

𑄤𑄌𑄚𑄥𑄮𑄙𑄚𑄁

𑄸𑄾𑄾𑅁 𑄃𑄖𑄩𑄖𑄁 𑄚𑄳𑄤𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄖𑄩𑄖𑄁 𑄚𑄳𑄤𑄖𑄴𑄗𑄨, 𑄃𑄖𑄩𑄖𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨 𑄟𑄨𑄌𑄳𑄍𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑅅 𑄛𑄚 𑄃𑄖𑄴𑄗𑄨 𑄚𑄳𑄤𑅅𑄖𑄩𑄖𑄁, 𑄃𑄖𑄴𑄗𑄨 𑄃𑄖𑄩𑄖𑄚𑄳𑄖𑄨 𑄟𑄨𑄌𑄳𑄍𑅅𑅁 𑄃𑄚𑅅𑄉𑄖𑄁 𑄚𑄳𑄤𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄚𑅅𑄉𑄖𑄁 𑄚𑄳𑄤𑄖𑄴𑄗𑄨, 𑄃𑄚𑅅𑄉𑄖𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨 𑄟𑄨𑄌𑄳𑄍𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑅅 𑄛𑄚 𑄃𑄖𑄴𑄗𑄨 𑄚𑄳𑄤𑅅𑄚𑅅𑄉𑄖𑄁, 𑄃𑄖𑄴𑄗𑄨 𑄃𑄚𑅅𑄉𑄖𑄚𑄳𑄖𑄨 𑄟𑄨𑄌𑄳𑄍𑅅𑅁

𑄃𑄚𑅅𑄉𑄖𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄐𑄳𑄐𑄬𑄤 𑄃𑄚𑅅𑄉𑄖𑄁 𑄖𑄁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄐𑄳𑄐𑄬𑄤 𑄃𑄚𑅅𑄉𑄖𑄁 𑄖𑄁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄨 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄨 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚 𑄦𑄪𑄖𑄳𑄤𑅅 𑄚 𑄦𑄮𑄖𑄨 𑄚 𑄦𑄪𑄖𑄳𑄤𑅅 𑄚 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄖𑄩𑄖𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄐𑄳𑄐𑄬𑄤 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄖𑄁 𑄃𑄖𑄩𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄐𑄳𑄐𑄬𑄤 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄖𑄁 𑄃𑄖𑄩𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄨 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄨 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚 𑄦𑄪𑄖𑄳𑄤𑅅 𑄚 𑄦𑄮𑄖𑄨 𑄚 𑄦𑄪𑄖𑄳𑄤𑅅 𑄚 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄚𑅅𑄉𑄖𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄦𑄮𑄖𑄨, 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄖𑄩𑄖𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄐𑄳𑄐𑄬𑄤 𑄃𑄚𑅅𑄉𑄖𑄁 𑄖𑄁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄖𑄁 𑄃𑄖𑄩𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄐𑄳𑄐𑄬𑄤 𑄃𑄚𑅅𑄉𑄖𑄁 𑄖𑄁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄖𑄁 𑄃𑄖𑄩𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄨 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄨 𑄦𑄪𑄖𑄳𑄤𑅅 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚 𑄦𑄪𑄖𑄳𑄤𑅅 𑄚 𑄦𑄮𑄖𑄨 𑄚 𑄦𑄪𑄖𑄳𑄤𑅅 𑄚 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁

𑄃𑄖𑄩𑄖𑄌𑄇𑄳𑄈𑄪𑄢𑄫𑄛𑅅𑄘𑄨𑄇𑄗𑅅

𑄸𑄾𑄿𑅁 𑄃𑄖𑄩𑄖𑄁 𑄌𑄇𑄳𑄈𑄪𑄁 𑄃𑄖𑄴𑄗𑄨 𑄢𑄫𑄛𑅅 𑄃𑄖𑄴𑄗𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨 𑄃𑅅𑄣𑄮𑄇𑄮 𑄃𑄖𑄴𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄩𑄖𑄬𑄚 𑄌𑄇𑄳𑄈𑄪𑄚𑅅 𑄃𑄖𑄩𑄖𑄁 𑄢𑄫𑄛𑄁 𑄛𑄥𑄳𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄁 𑄥𑄮𑄖𑄁 𑄃𑄖𑄴𑄗𑄨 𑄥𑄘𑄳𑄘𑅅 𑄃𑄖𑄴𑄗𑄨 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨 𑄃𑅅𑄇𑅅𑄥𑄮 𑄃𑄖𑄴𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄩𑄖𑄬𑄚 𑄥𑄮𑄖𑄬𑄚 𑄃𑄖𑄩𑄖𑄁 𑄥𑄘𑄳𑄘𑄁 𑄥𑄪𑄕𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄁 𑄊𑅅𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄉𑄚𑄳𑄙𑅅 𑄃𑄖𑄴𑄗𑄨 𑄊𑅅𑄚𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨 𑄤𑅅𑄠𑄮 𑄃𑄖𑄴𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄴𑄗𑄩𑄖𑄨?

ဘ်ာဖဆံတ်ာ၊ ဘာတီတေဆ ဃ်ာဆေဆ ဘာတီတံ ဂဆံဂံ ဃ်ာယတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ... ဘာတီတ်ာ ဒီဓဂ်ာ ဘာတ်ာထိ ဓသ်ာ ဘာတ်ာထိ ဒီဓဂ်ာမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ ဘ်ာပွ ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိတိ? ဘ်ာဖဆံတ်ာ၊ ဘာတီတ်ာယ ဒီဓဂ်ာယ ဘာတီတံ ဓသံ သ်ာယတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ... ဘာတီတွ ဂ်ာယွ ဘာတ်ာထိ ဖွဇ္ဇဇပ်ပ် ဘာတ်ာထိ ဂ်ာယမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ ပထမီ ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိတိ? ဘ်ာဖဆံတ်ာ၊ ဘာတီတေဆ ဂ်ာယေဆ ဘာတီတံ ဖွဇ္ဇဇပ်ပံ ဖုသတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ... ဘာတီတွ ဖဆွ ဘာတ်ာထိ ဂဖ်ာဖ ဘာတ်ာထိ ဖဆွမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ မတ်ာထု ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိတိ? ဘ်ာဖဆံတ်ာ၊ ဘာတီတေဆ ဖဆေဆ ဘာတီတံ ဂဖ်ာဖံ မိဒ္ဓဆံတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ...၊

ဘာဆံဂတံ ဃဂ်ာဂုံ ဘာတ်ာထိ ဏူပ် ဘာတ်ာထိ ဃဂ်ာဂုမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ ဘ်ာလွဂွ ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိတိ? ဘ်ာဖဆံတ်ာ၊ ဘာဆံဂတေဆ ဃဂ်ာဂုဆံ ဘာဆံဂတံ ဏူပံ ပဿသတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ... ဘာဆံဂတံ သွတံ ဘာတ်ာထိ ... ဃ်ာဆံ ဘာတ်ာထိ ... ဒီဓဂ်ာ ဘာတ်ာထိ ... ဂ်ာယွ ဘာတ်ာထိ ... ဖဆွ ဘာတ်ာထိ ဂဖ်ာဖ ဘာတ်ာထိ ဖဆွမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ မတ်ာထု ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိတိ? ဘ်ာဖဆံတ်ာ၊ ဘာဆံဂတေဆ ဖဆေဆ ဘာဆံဂတံ ဂဖ်ာဖံ မိဒ္ဓဆံတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ...၊

ပဗ်ာဃုပ်ပဆံဆံ ဃဂ်ာဂုံ ဘာတ်ာထိ ဏူပ် ဘာတ်ာထိ ဃဂ်ာဂုမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ ဘ်ာလွဂွ ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိ, ပဗ်ာဃုပ်ပဆံဆေဆ ဃဂ်ာဂုဆံ ပဗ်ာဃုပ်ပဆံဆံ ဏူပံ ပဿသတီတိ? ဘ်ာဖဆံတ်ာ၊ ဘာတီတံ ဃဂ်ာဂုံ ဘာတ်ာထိ ဏူပ် ဘာတ်ာထိ ဃဂ်ာဂုမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ ဘ်ာလွဂွ ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိ, ဘာတီတေဆ ဃဂ်ာဂုဆံ ဘာတီတံ ဏူပံ ပဿသတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ...၊ ပဗ်ာဃုပ်ပဆံဆံ သွတံ ဘာတ်ာထိ ... ဃ်ာဆံ ဘာတ်ာထိ ... ဒီဓဂ်ာ ဘာတ်ာထိ ... ဂ်ာယွ ဘာတ်ာထိ ... ဖဆွ ဘာတ်ာထိ ဂဖ်ာဖ ဘာတ်ာထိ ဖဆွမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ မတ်ာထု ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိ, ပဗ်ာဃုပ်ပဆံဆေဆ ဖဆေဆ ပဗ်ာဃုပ်ပဆံဆံ ဂဖ်ာဖံ မိဒ္ဓဆံတီတိ? ဘ်ာဖဆံတ်ာ၊ ဘာတီတွ ဖဆွ ဘာတ်ာထိ ဂဖ်ာဖ ဘာတ်ာထိ ဖဆွမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ မတ်ာထု ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိ, ဘာတီတေဆ ဖဆေဆ ဘာတီတံ ဂဖ်ာဖံ မိဒ္ဓဆံတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ...၊

ပဗ်ာဃုပ်ပဆံဆံ ဃဂ်ာဂုံ ဘာတ်ာထိ ဏူပ် ဘာတ်ာထိ ဃဂ်ာဂုမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ ဘ်ာလွဂွ ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိ, ပဗ်ာဃုပ်ပဆံဆေဆ ဃဂ်ာဂုဆံ ပဗ်ာဃုပ်ပဆံဆံ ဏူပံ ပဿသတီတိ? ဘ်ာဖဆံတ်ာ၊ ဘာဆံဂတံ ဃဂ်ာဂုံ ဘာတ်ာထိ ဏူပ် ဘာတ်ာထိ ဃဂ်ာဂုမိဗ်ာဗ်ာဖ်ာ ဘာတ်ာထိ ဘ်ာလွဂွ ဘာတ်ာထိ ဖဆာသိဂ်ာတွ ဘာတ်ာထိ, ဘာဆံဂတေဆ ဃဂ်ာဂုဆံ ဘာဆံဂတံ ဏူပံ ပဿသတီတိ? ဆ ဟေမံ မတ်ာတပ်ပေ ...ပေ... ပဗ်ာဃုပ်ပဆံဆံ သွတံ ဘာတ်ာထိ ... ဃ်ာဆံ

𑄃𑄖𑄳𑄗𑄨 . . . 𑄎𑄨𑅇𑄳𑄦𑅅 𑄃𑄖𑄳𑄗𑄨 . . . 𑄇𑅅𑄡𑄮 𑄃𑄖𑄳𑄗𑄨 . . . 𑄟𑄚𑄮 𑄃𑄖𑄳𑄗𑄨 𑄙𑄟𑄳𑄟𑅅 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄮𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑅇𑄖𑄳𑄗𑄪 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬𑄚 𑄟𑄚𑄬𑄚 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄚𑅅𑄉𑄖𑄮 𑄟𑄚𑄮 𑄃𑄖𑄳𑄗𑄨 𑄙𑄟𑄳𑄟𑅅 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄮𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑅇𑄖𑄳𑄗𑄪 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄃𑄚𑅅𑄉𑄖𑄬𑄚 𑄟𑄚𑄬𑄚 𑄃𑄚𑅅𑄉𑄖𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄳𑄖𑄝𑄳𑄝𑄬 . . .𑄛𑄬 . . .𑅁

𑄃𑄖𑄩𑄖𑄁 𑄌𑄇𑄳𑄈𑄪𑄁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄖𑄳𑄗𑄨 𑄌𑄇𑄳𑄈𑄪𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑄃𑅅𑄣𑄮𑄇𑄮 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄌 𑄃𑄖𑄩𑄖𑄬𑄚 𑄌𑄇𑄳𑄈𑄪𑄚𑅅 𑄃𑄖𑄩𑄖𑄁 𑄢𑄫𑄛𑄁 𑄛𑄥𑄳𑄥𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄌𑄇𑄳𑄈𑄪𑄁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄖𑄳𑄗𑄨 𑄌𑄇𑄳𑄈𑄪𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑄃𑅅𑄣𑄮𑄇𑄮 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄌 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬𑄚 𑄌𑄇𑄳𑄈𑄪𑄚𑅅 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄢𑄫𑄛𑄁 𑄛𑄥𑄳𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄳𑄖𑄝𑄳𑄝𑄬 . . .𑄛𑄬 . . . 𑄃𑄖𑄩𑄖𑄁 𑄥𑄮𑄖𑄁 𑄃𑄖𑄳𑄗𑄨 . . . 𑄊𑅅𑄚𑄁 𑄃𑄖𑄳𑄗𑄨 . . . 𑄎𑄨𑅇𑄳𑄦𑅅 𑄃𑄖𑄳𑄗𑄨 . . . 𑄇𑅅𑄡𑄮 𑄃𑄖𑄳𑄗𑄨 . . . 𑄟𑄚𑄮 𑄃𑄖𑄳𑄗𑄨 𑄙𑄟𑄳𑄟𑅅 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄮𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑅇𑄖𑄳𑄗𑄪 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄌 𑄃𑄖𑄩𑄖𑄬𑄚 𑄟𑄚𑄬𑄚 𑄃𑄖𑄩𑄖𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄮 𑄟𑄚𑄮 𑄃𑄖𑄳𑄗𑄨 𑄙𑄟𑄳𑄟𑅅 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄮𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑅇𑄖𑄳𑄗𑄪 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄌 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬𑄚 𑄟𑄚𑄬𑄚 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄳𑄖𑄝𑄳𑄝𑄬 . . .𑄛𑄬 . . .𑅁

𑄃𑄚𑅅𑄉𑄖𑄁 𑄌𑄇𑄳𑄈𑄪𑄁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄖𑄳𑄗𑄨 𑄌𑄇𑄳𑄈𑄪𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑄃𑅅𑄣𑄮𑄇𑄮 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄌 𑄃𑄚𑅅𑄉𑄖𑄬𑄚 𑄌𑄇𑄳𑄈𑄪𑄚𑅅 𑄃𑄚𑅅𑄉𑄖𑄁 𑄢𑄫𑄛𑄁 𑄛𑄥𑄳𑄥𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄌𑄇𑄳𑄈𑄪𑄁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄖𑄳𑄗𑄨 𑄌𑄇𑄳𑄈𑄪𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑄃𑅅𑄣𑄮𑄇𑄮 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄌 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬𑄚 𑄌𑄇𑄳𑄈𑄪𑄚𑅅 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄢𑄫𑄛𑄁 𑄛𑄥𑄳𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄳𑄖𑄝𑄳𑄝𑄬 . . .𑄛𑄬 . . . 𑄃𑄚𑅅𑄉𑄖𑄁 𑄥𑄮𑄖𑄁 𑄃𑄖𑄳𑄗𑄨 . . . 𑄊𑅅𑄚𑄁 𑄃𑄖𑄳𑄗𑄨 . . . 𑄎𑄨𑅇𑄳𑄦𑅅 𑄃𑄖𑄳𑄗𑄨 . . . 𑄇𑅅𑄡𑄮 𑄃𑄖𑄳𑄗𑄨 . . . 𑄟𑄚𑄮 𑄃𑄖𑄳𑄗𑄨 𑄙𑄟𑄳𑄟𑅅 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄮𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑅇𑄖𑄳𑄗𑄪 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄌 𑄃𑄚𑅅𑄉𑄖𑄬𑄚 𑄟𑄚𑄬𑄚 𑄃𑄚𑅅𑄉𑄖𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄮 𑄟𑄚𑄮 𑄃𑄖𑄳𑄗𑄨 𑄙𑄟𑄳𑄟𑅅 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄮𑅇𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨 𑅇𑄖𑄳𑄗𑄪 𑄃𑄖𑄳𑄗𑄨 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄌 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬𑄚 𑄟𑄚𑄬𑄚 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄳𑄖𑄝𑄳𑄝𑄬 . . .𑄛𑄬 . . .𑅁

𑄃𑄖𑄩𑄖𑄐𑅅𑄕𑄇𑄗𑅅

𑄸𑄺𑄶𑅁 𑄃𑄖𑄩𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄳𑄖𑄝𑄳𑄝𑄬 . . .𑄛𑄬 . . . 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁

𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄃𑄚𑅅𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄖𑄩𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄖𑄩𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄚𑅅𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄚𑅅𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄃𑄖𑄩𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄃𑄖𑄩𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄃𑄚𑅅𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄐𑅅𑄕𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...। 𑄃𑄚𑅅𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄡𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄴𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄖𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄴𑄈𑄁

𑄛𑄧𑄢𑄨𑄎𑄚𑄖𑄨, 𑄥𑄧𑄟𑄪𑄘𑄧𑄡𑄧𑄁 𑄛𑄧𑄎𑄧𑄦𑄧𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄧𑄁 𑄥𑄧𑄌𑄳𑄍𑄨𑄇𑄧𑄢𑄮𑄖𑄨, 𑄟𑄧𑄉𑄳𑄉𑄧𑄁 𑄞𑄤𑄬𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄧𑄢𑄦𑄧𑄚𑄳𑄖𑄘𑄨𑄇𑄧𑄗

𑄸𑄶𑄽𑅁 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖𑄮 𑄢𑄉𑄮 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄬𑄚 𑄢𑄉𑄬𑄚 𑄥𑄧𑄢𑄉𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖𑄮 𑄘𑄮𑄥𑄮 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄬𑄚 𑄘𑄮𑄥𑄬𑄚 𑄥𑄧𑄘𑄮𑄥𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖𑄮 𑄟𑄮𑄦𑄮 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄬𑄚 𑄟𑄮𑄦𑄬𑄚 𑄥𑄧𑄟𑄮𑄦𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖𑄮 𑄟𑄚𑄮 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄬𑄚 𑄟𑄚𑄬𑄚 𑄥𑄧𑄟𑄚𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖 𑄘𑄨𑄑𑄳𑄒𑄨 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄡𑄧 𑄘𑄨𑄑𑄳𑄒𑄨𑄡 𑄥𑄧𑄘𑄨𑄑𑄳𑄒𑄨𑄇𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄡𑄧 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄡𑄧 𑄥𑄧𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖𑄧𑄁 𑄗𑄨𑄚𑄧𑄁 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄬𑄚 𑄗𑄨𑄚𑄬𑄚 𑄥𑄧𑄗𑄨𑄚𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖𑄧𑄁 𑄅𑄘𑄳𑄙𑄧𑄌𑄳𑄌𑄧𑄁 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄬𑄚 𑄅𑄘𑄳𑄙𑄧𑄌𑄳𑄌𑄬𑄚 𑄥𑄧𑄅𑄘𑄳𑄙𑄧𑄌𑄳𑄌𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖𑄧𑄁 𑄃𑄧𑄦𑄨𑄢𑄨𑄇𑄧𑄁 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄬𑄚 𑄃𑄧𑄦𑄨𑄢𑄨𑄇𑄬𑄚 𑄥𑄧𑄃𑄧𑄦𑄨𑄢𑄨𑄇𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄢𑄦𑄧𑄖𑄮 𑄃𑄧𑄖𑄩𑄖𑄧𑄁 𑄃𑄧𑄚𑄮𑄖𑄳𑄖𑄧𑄛𑄳𑄛𑄧𑄁 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄢𑄦 𑄖𑄬𑄚 𑄃𑄧𑄚𑄮𑄖𑄳𑄖𑄧𑄛𑄳𑄛𑄬𑄚 𑄥𑄧𑄃𑄧𑄚𑄮𑄖𑄳𑄖𑄧𑄛𑄳𑄛𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄧𑄚𑄉𑄟𑄨𑄥𑄳𑄥 𑄃𑄧𑄖𑄩𑄖 𑄥𑄧𑄇𑄳𑄇𑄡𑄧𑄘𑄨𑄑𑄳𑄒𑄨 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄚𑄉𑄟𑄩 𑄖𑄡𑄧 𑄘𑄨𑄑𑄳𑄒𑄨𑄡 𑄥𑄧𑄘𑄨𑄑𑄳𑄒𑄨𑄇𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄚𑄉𑄟𑄨𑄥𑄳𑄥 𑄃𑄧𑄖𑄩𑄖 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍 𑄃𑄧𑄖𑄳𑄗𑄨 ... 𑄃𑄧𑄖𑄩𑄖𑄮 𑄥𑄩𑄣𑄧𑄝𑄳𑄝𑄧𑄖𑄧𑄛𑄧𑄢𑄟𑄥𑄮 𑄃𑄧𑄖𑄳𑄗𑄨 ... 𑄃𑄧𑄖𑄩𑄖𑄮 𑄃𑄧𑄕𑄪𑄥𑄧𑄦𑄧𑄉𑄧𑄖𑄮 𑄇𑄟𑄧𑄢𑄉𑄮 𑄃𑄧𑄖𑄳𑄗𑄨 ... 𑄃𑄧𑄖𑄩𑄖𑄮 𑄃𑄧𑄕𑄪𑄥𑄧𑄦𑄧𑄉𑄧𑄖𑄮 𑄝𑄳𑄡𑄛𑄘𑄮 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄚𑄉𑄟𑄩 𑄖𑄬𑄚 𑄝𑄳𑄡𑄛𑄘𑄬𑄚 𑄝𑄳𑄡𑄛𑄚𑄳𑄚𑄧𑄌𑄨𑄖𑄳𑄖𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄧𑄇𑄧𑄘𑄉𑄟𑄨𑄥𑄳𑄥 𑄃𑄧𑄖𑄩𑄖 𑄥𑄧𑄇𑄳𑄇𑄡𑄧𑄘𑄨𑄑𑄳𑄒𑄨 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄥𑄧𑄇𑄧𑄘𑄉𑄟𑄩 𑄖𑄡𑄧 𑄘𑄨𑄑𑄳𑄒𑄨𑄡 𑄥𑄧𑄘𑄨𑄑𑄳𑄒𑄨𑄇𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄧𑄇𑄧𑄘𑄉𑄟𑄨𑄥𑄳𑄥 𑄃𑄧𑄖𑄩𑄖 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍 𑄃𑄧𑄖𑄳𑄗𑄨 ... 𑄃𑄧𑄖𑄩𑄖𑄮 𑄥𑄩𑄣𑄧𑄝𑄳𑄝𑄧𑄖𑄧𑄛𑄧𑄢𑄟𑄥𑄮 𑄃𑄧𑄖𑄳𑄗𑄨 ... 𑄃𑄧𑄖𑄩𑄖𑄮 𑄃𑄮𑅄𑄢𑄨𑄇𑄮 𑄇𑄟𑄧𑄢𑄉𑄮 𑄃𑄧𑄖𑄳𑄗𑄨 ... 𑄃𑄧𑄖𑄩𑄖𑄮 𑄃𑄮𑅄𑄢𑄨𑄇𑄮 𑄝𑄳𑄡𑄛𑄘𑄮 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄥𑄧𑄇𑄧𑄘𑄉𑄟𑄩 𑄖𑄬𑄚 𑄝𑄳𑄡𑄛𑄘𑄬𑄚 𑄝𑄳𑄡𑄛𑄚𑄳𑄚𑄧𑄌𑄨𑄖𑄳𑄖𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

သွတ်ပဏ္ဏဿသ ဘတီတ သကကယဒိဋ္ဌိ ဘတဘထိတိ? ဘာမန္တာ၊ သွတ်ပဏ္ဏဿ တယ ဒိဋ္ဌိယ သဒိဋ္ဌိဂ္ဂတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ... သွတ်ပဏ္ဏဿသ ဘတီတ မိဃိဂ္ဂိပဲမ် ဘတဘထိ ... ဘတီတွ သီလဗ္ဗတပဏ္ဏဿွ ဘတဘထိ ... ဘတီတွ ဘပ်ယဂဏ္ဍာနီယွ ဗဂ္ဂ ဘတဘထိ ... ဘတီတွ ဘပ်ယဂဏ္ဍာနီယွ ဒွသွ ဘတဘထိ ... ဘတီတွ ဘပ်ယဂဏ္ဍာနီယွ ဖွဂ္ဂ ဘတဘထိတိ? ဘာမန္တာ၊ သွတ်ပဏ္ဏဿ တေဏ ဖွဂေဏ သဖွဂ္ဂတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ...၊

၁၀၉၂၊ ပုထုဇ္ဇနဿသ ဘတီတွ ဗဂ္ဂ ဘတဘထိ, ပုထုဇ္ဇနဿ တေဏ ဗဂေဏ သဗဂ္ဂတိ? ဘာမန္တာ၊ ဘဏဂဟွ ဘတီတွ ဗဂ္ဂ ဘတဘထိ, ဘဏဂဟ တေဏ ဗဂေဏ သဗဂ္ဂတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ... ပုထုဇ္ဇနဿသ ဘတီတွ ဒွသွ ဘတဘထိ ...ပေ... ဘတီတ ဘဏ္ဍတာတပါပ် ဘတဘထိ ပုထုဇ္ဇနဿ တေဏ ဘဏ္ဍတာတပါပေဏ ဘဏ္ဍတာတပါပီတိ? ဘာမန္တာ၊ ဘဏဂဟွ ဘတီတ ဘဏ္ဍတာတပါပ် ဘတဘထိ, ဘဏဂဟ တေဏ ဘဏ္ဍတာတပါပေဏ ဘဏ္ဍတာတပါပီတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ...၊

ပုထုဇ္ဇနဿသ ဘတီတ သကကယဒိဋ္ဌိ ဘတဘထိ, ပုထုဇ္ဇနဿ တယ ဒိဋ္ဌိယ သဒိဋ္ဌိဂ္ဂတိ? ဘာမန္တာ၊ ဘဏ္ဍဂါမိဿသ ဘတီတ သကကယဒိဋ္ဌိ ဘတဘထိ, ဘဏ္ဍဂါမိ တယ ဒိဋ္ဌိယ သဒိဋ္ဌိဂ္ဂတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ... ပုထုဇ္ဇနဿသ ဘတီတ မိဃိဂ္ဂိပဲမ် ဘတဘထိ ...ပေ... ဘတီတွ ဘဗျာသဂဂဂွ ဗျပ်ဒွ ဘတဘထိ, ပုထုဇ္ဇနဿ တေဏ ဗျပ်ဒေဏ ဗျပဏ္ဏဿဝိတတွတိ? ဘာမန္တာ၊ ဘဏ္ဍဂါမိဿသ ဘတီတွ ဘဗျာသဂဂဂွ ဗျပ်ဒွ ဘတဘထိ, ဘဏ္ဍဂါမိ တေဏ ဗျပ်ဒေဏ ဗျပဏ္ဏဿဝိတတွတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ...၊

ပုထုဇ္ဇနဿသ ဘတီတ သကကယဒိဋ္ဌိ ဘတဘထိ, ပုထုဇ္ဇနဿ တယ ဒိဋ္ဌိယ သဒိဋ္ဌိဂ္ဂတိ? ဘာမန္တာ၊ သကဒါဂါမိဿသ ဘတီတ သကကယဒိဋ္ဌိ ဘတဘထိ, သကဒါဂါမိ တယ ဒိဋ္ဌိယ သဒိဋ္ဌိဂ္ဂတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ... ပုထုဇ္ဇနဿသ ဘတီတ မိဃိဂ္ဂိပဲမ် ဘတဘထိ ... ဘတီတွ ဘွဋ္ဌိဂ္ဂ ဗျပ်ဒွ ဘတဘထိ, ပုထုဇ္ဇနဿ တေဏ ဗျပ်ဒေဏ ဗျပဏ္ဏဿဝိတတွတိ? ဘာမန္တာ၊ သကဒါဂါမိဿသ ဘတီတွ ဘွဋ္ဌိဂ္ဂ ဗျပ်ဒွ ဘတဘထိ, သကဒါဂါမိ တေဏ ဗျပ်ဒေဏ ဗျပဏ္ဏဿဝိတတွတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ...၊

ပုထုဇ္ဇနဿသ ဘတီတ သကကယဒိဋ္ဌိ ဘတဘထိ, ပုထုဇ္ဇနဿ တယ ဒိဋ္ဌိယ သဒိဋ္ဌိဂ္ဂတိ? ဘာမန္တာ၊ သွတ်ပဏ္ဏဿသ ဘတီတ သကကယဒိဋ္ဌိ ဘတဘထိ, သွတ်ပဏ္ဏဿ တယ ဒိဋ္ဌိယ သဒိဋ္ဌိဂ္ဂတိ? ဏ ဟေမ် မတာတပဲဖေ ...ပေ... ပုထုဇ္ဇနဿသ ဘတီတ မိဃိဂ္ဂိပဲမ် ဘတဘထိ ...ပေ... ဘတီတွ ဘပ်ယဂဏ္ဍာနီယွ ဖွဂ္ဂ

𑄃𑄖𑄴𑄗𑄨, 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄖𑄬𑄚 𑄟𑄮𑄦𑄬𑄚 𑄥𑄟𑄮𑄦𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑄮 𑄃𑄛𑅅𑄡𑄉𑄟𑄚𑄩𑄡𑄮 𑄟𑄮𑄦𑄮 𑄃𑄖𑄴𑄗𑄨, 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄖𑄬𑄚 𑄟𑄮𑄦𑄬𑄚 𑄥𑄟𑄮𑄦𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑄖𑄮 𑄃𑄖𑄩𑄖𑄮 𑄢𑅅𑄉𑄮 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄃𑄢𑄦𑅅 𑄖𑄬𑄚 𑄢𑅅𑄉𑄬𑄚 𑄥𑄢𑅅𑄉𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑄮 𑄢𑅅𑄉𑄮 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄖𑄬𑄚 𑄢𑅅𑄉𑄬𑄚 𑄥𑄢𑅅𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄮 𑄃𑄖𑄩𑄖𑄮 𑄘𑄮𑄥𑄮 𑄃𑄖𑄴𑄗𑄨 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄁 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄃𑄢𑄦𑅅 𑄖𑄬𑄚 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄬𑄚 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑄁 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄖𑄬𑄚 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄬𑄚 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄖𑅅𑄡 𑄘𑄨𑄑𑄴𑄒𑄨𑄡𑅅 𑄥𑄘𑄨𑄑𑄴𑄒𑄨𑄇𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄖𑅅𑄡 𑄘𑄨𑄑𑄴𑄒𑄨𑄡𑅅 𑄥𑄘𑄨𑄑𑄴𑄒𑄨𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑅅 𑄃𑄖𑄴𑄗𑄨 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄮 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄮 𑄝𑄴𑄡𑅅𑄛𑅅𑄘𑄮 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄖𑄬𑄚 𑄝𑄴𑄡𑅅𑄛𑅅𑄘𑄬𑄚 𑄝𑄴𑄡𑅅𑄛𑄚𑄴𑄚𑄌𑄨𑄖𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑄮 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄮 𑄝𑄴𑄡𑅅𑄛𑅅𑄘𑄮 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄖𑄬𑄚 𑄝𑄴𑄡𑅅𑄛𑅅𑄘𑄬𑄚 𑄝𑄴𑄡𑅅𑄛𑄚𑄴𑄚𑄌𑄨𑄖𑄴𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄖𑅅𑄡 𑄘𑄨𑄑𑄴𑄒𑄨𑄡𑅅 𑄥𑄘𑄨𑄑𑄴𑄒𑄨𑄇𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄖𑅅𑄡 𑄘𑄨𑄑𑄴𑄒𑄨𑄡𑅅 𑄥𑄘𑄨𑄑𑄴𑄒𑄨𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑅅 𑄃𑄖𑄴𑄗𑄨 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄮 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄮 𑄝𑄴𑄡𑅅𑄛𑅅𑄘𑄮 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄖𑄬𑄚 𑄝𑄴𑄡𑅅𑄛𑅅𑄘𑄬𑄚 𑄝𑄴𑄡𑅅𑄛𑄚𑄴𑄚𑄌𑄨𑄖𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑄮 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄮 𑄝𑄴𑄡𑅅𑄛𑅅𑄘𑄮 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄖𑄬𑄚 𑄝𑄴𑄡𑅅𑄛𑅅𑄘𑄬𑄚 𑄝𑄴𑄡𑅅𑄛𑄚𑄴𑄚𑄌𑄨𑄖𑄴𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄖𑅅𑄡 𑄘𑄨𑄑𑄴𑄒𑄨𑄡𑅅 𑄥𑄘𑄨𑄑𑄴𑄒𑄨𑄇𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄖𑅅𑄡 𑄘𑄨𑄑𑄴𑄒𑄨𑄡𑅅 𑄥𑄘𑄨𑄑𑄴𑄒𑄨𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄃𑄖𑄩𑄖𑅅 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑅅 𑄃𑄖𑄴𑄗𑄨 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄮 𑄃𑄛𑅅𑄡𑄉𑄟𑄚𑄩𑄡𑄮 𑄟𑄮𑄦𑄮 𑄃𑄖𑄴𑄗𑄨, 𑄚 𑄌 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄖𑄬𑄚 𑄟𑄮𑄦𑄬𑄚 𑄥𑄟𑄮𑄦𑄮𑄖𑄨?

ဘ်ဖဏ်တ်။ ပုထုဇ္ဇနဿဿ ဘာတီတွ ဘာပ်ယဂဖဏီယွ ဖွဂွ ဘာတာထိ, ဓ ဃ ပုထုဇ္ဇနဏ္ဍ တောဓ ဖွဂေဓ သဖွဂွတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ...။

ဘာတီတဂတာထဲဘိကထာ

၁၀၉၇။ ဘာတီတ ဂတာထ ဘာတာထိတိ? ဘ်ဖဏ်တ်။ ဘာတီတောသု ဂတာထောသု သတိ ဘ်ဘ်ဓဏီကာရောပဏ ပဉ်ဉ်ယတီတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ... ဘာတီတ ပ်ဘ် ဘာတာထိတိ? ဘ်ဖဏ်တ်။ ဘာတီတောသု ပ်ဘောသု သတိ ဘာဘိကာကဖပဏ်ကာကဖွ ပဉ်ဉ်ယတီတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ... ဘာတီတ ပဗ်ပ် ဘာတာထိတိ? ဘ်ဖဏ်တ်။ ဘာတီတောသု ပဗ်ဗောသု သတိ သဖိဉ်ဒဓပသ်ကဏ ပဉ်ဉ်ယတီတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ... ဘာတီတွ ကုပ်ဘိ ဘာတာထိတိ? ဘ်ဖဏ်တ်။ ဘာတီတာသ်ဖ် ကုပ်ဘိသ်ဖ် သတိ ဒိယပ်ဘ် ပ်ပ်သ် ပဉ်ဉ်ယတီတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ...။

ဘာတီတွ ကယွ ဘာတာထိတိ? ဘ်ဖဏ်တ်။ ဘာတီတွ ကယွ ပဂိဂဂဏ်ဂိဂဂပဂွ သောဓဘောဓပဂွ ကဓေဂိ ဂိဒ္ဒိသေဂိ ကုလလေဂိ သ်ဗ်ကဏ္ဍတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ... ဘာတီတေ ကယေ မိသ် ကဖေယျ, သတာထ ကဖေယျ, ဘာဂိဂိ ကဖေယျတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ... လဗ်ဘ် ဘာတီတွ ကယွ ဘာဘ်ဒုပဏ်ဒဓောဓ ပဏ်ဒိတ္တ, ဝတ္တဒုပဏ်ဒဓောဓ ပဏ်ဒိတ္တ, သဉ်ဂလိကပဏ်ဒဓောဓ ပဏ်ဒိတ္တ, ဂိဖပဏ်ဒဓောဓ ပဏ်ဒိတ္တ, ဏိဂဖပဏ်ဒဓောဓ ပဏ်ဒိတ္တ, ဓဂဏပဏ်ဒဓောဓ ပဏ်ဒိတ္တ, ဒဓပါပဏ်ဒဓောဓ ပဏ်ဒိတ္တ, ကဗ်ဏပဉ်ဃဖေဂိ ပဏ်ဒဓေဂိ ပဏ်ဒိတဏ်တိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ...။

ဘာတီတွ ဘ်ပွ ဘာတာထိတိ? ဘ်ဖဏ်တ်။ တောဓ ဘ်ပေဓ ဘ်ပကဏဏိယ် ကဏ္ဍတီတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ... ဘာတီတွ တေဒွ ဘာတာထိတိ? ဘ်ဖဏ်တ်။ တောဓ တေဒေဓ တေဒကဏဏိယ် ကဏ္ဍတီတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ... ဘာတီတွ မ်ယွ ဘာတာထိတိ? ဘ်ဖဏ်တ်။ တောဓ မ်ယေဓ မ်ယကဏဏိယ် ကဏ္ဍတီတိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ...။

ဘာတီတကဂဏ်ဒဘိသဖွဒ်ဓကထာ

၁၀၉၈။ ဘာတီတွ ဏူပကဂဏ်ဒွ ဘာတာထိ, ဘာဏ်ဂတွ ဏူပကဂဏ်ဒွ ဘာတာထိ, ပဗ်ဃုပ်ပဏ်ဏွ ဏူပကဂဏ်ဒွ ဘာတာထိတိ? ဘ်ဖဏ်တ်။ တယွ ဏူပကဂဏ်ဒ်တိ? ဓ ဟေမ် ဗတာတပ်ဗေ ...ပေ... ဘာတီတ ပဉ်ဃကဂဏ်ဒ် ဘာတာထိ, ဘာဏ်ဂတ ပဉ်ဃကဂဏ်ဒ်

𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂 𑄛𑄐𑄴𑄌𑄇𑄴𑄈𑄚𑄴𑄙𑄂 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄛𑄕𑄴𑄕𑄢𑄥𑄇𑄴𑄈𑄚𑄴𑄙𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄩𑄖𑄁 𑄌𑄇𑄴𑄈𑄂𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄂𑄉𑄖𑄁 𑄌𑄇𑄴𑄈𑄂𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄌𑄇𑄴𑄈𑄂𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄖𑄩𑄕𑄨 𑄌𑄇𑄴𑄈𑄂𑄡𑄖𑄚𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄂𑄚𑄨 𑄘𑄴𑄤𑄂𑄘𑄥𑄂𑄡𑄖𑄚𑄂𑄚𑄨 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄂𑄉𑄖𑄂𑄚𑄨 𑄘𑄴𑄤𑄂𑄘𑄥𑄂𑄡𑄖𑄚𑄂𑄚𑄨 𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂𑄚𑄨 𑄘𑄴𑄤𑄂𑄘𑄥𑄂𑄡𑄖𑄚𑄂𑄚𑄨 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄍𑄖𑄴𑄖𑄨𑄁𑄥𑄂𑄡𑄖𑄚𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄩𑄖𑄂 𑄌𑄇𑄴𑄈𑄪𑄙𑄂𑄖𑄪 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄂𑄉𑄖𑄂 𑄌𑄇𑄴𑄈𑄪𑄙𑄂𑄖𑄪 𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂 𑄌𑄇𑄴𑄈𑄪𑄙𑄂𑄖𑄪 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄖𑄨𑄥𑄴𑄥𑄮 𑄌𑄇𑄴𑄈𑄪𑄙𑄂𑄖𑄪𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄂 𑄃𑄑𑄴𑄒𑄂𑄢𑄥 𑄙𑄂𑄖𑄪𑄡𑄮 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄂𑄉𑄖𑄂 𑄃𑄑𑄴𑄒𑄂𑄢𑄥 𑄙𑄂𑄖𑄪𑄡𑄮 𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂 𑄃𑄑𑄴𑄒𑄂𑄢𑄥 𑄙𑄂𑄖𑄪𑄡𑄮 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄌𑄖𑄪𑄛𑄐𑄴𑄐𑄂𑄥 𑄙𑄂𑄖𑄪𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄩𑄖𑄁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄴𑄢𑄨𑄡𑄁 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄂𑄉𑄖𑄁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄴𑄢𑄨𑄡𑄁 𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄴𑄢𑄨𑄡𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄖𑄩𑄕𑄨 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄴𑄢𑄨𑄡𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄂𑄚𑄨 𑄝𑄂𑄤𑄩𑄥𑄖𑄨𑄚𑄴𑄘𑄴𑄢𑄨𑄡𑄂𑄚𑄨 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄂𑄉𑄖𑄂𑄚𑄨 𑄝𑄂𑄤𑄩𑄥𑄖𑄨𑄚𑄴𑄘𑄴𑄢𑄨𑄡𑄂𑄚𑄨 𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂𑄚𑄨 𑄝𑄂𑄤𑄩𑄥𑄖𑄨𑄚𑄴𑄘𑄴𑄢𑄨𑄡𑄂𑄚𑄨 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄍𑄥𑄑𑄴𑄒𑄨𑄚𑄴𑄘𑄴𑄢𑄨𑄡𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄩𑄖𑄮 𑄢𑄂𑄎𑄂 𑄌𑄇𑄴𑄇𑄤𑄖𑄴𑄖𑄩 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄂𑄉𑄖𑄮 𑄢𑄂𑄎𑄂 𑄌𑄇𑄴𑄇𑄤𑄖𑄴𑄖𑄩 𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄮 𑄢𑄂𑄎𑄂 𑄌𑄇𑄴𑄇𑄤𑄖𑄴𑄖𑄩 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄖𑄨𑄕𑄴𑄕𑄚𑄴𑄚𑄁 𑄢𑄂𑄎𑄫𑄚𑄁 𑄌𑄇𑄴𑄇𑄤𑄖𑄴𑄖𑄩𑄚𑄁 𑄥𑄟𑄴𑄟𑄪𑄈𑄩𑄞𑄂𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄩𑄖𑄮 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄂𑄉𑄖𑄮 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮 𑄃𑄖𑄴𑄗𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄮 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄖𑄨𑄕𑄴𑄕𑄚𑄴𑄚𑄁 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄂𑄚𑄁 𑄥𑄟𑄴𑄟𑄪𑄈𑄩𑄞𑄂𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄛𑄘𑄥𑄮𑄙𑄚𑄁

𑄸𑄺𑄿। 𑄃𑄖𑄩𑄖𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄃𑄖𑄴𑄗𑄨 𑄃𑄖𑄩𑄖𑄚𑄴𑄖𑄨? 𑄃𑄖𑄴𑄗𑄨 𑄥𑄨𑄡𑄂 𑄃𑄖𑄩𑄖𑄁, 𑄥𑄨𑄡𑄂 𑄚𑄮 𑄃𑄖𑄩𑄖𑄚𑄴𑄖𑄨।

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ အတီတံ အတ္ထိ, အတ္ထိ သိယာ အတီတံ, သိယာ နောအတီတံ, တေနာတီတံ နောအတီတံ, နောအတီတံ အတီတန္တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'အတီတံ အတ္ထိ အတ္ထိ သိယာ အတီတံ, သိယာ နောအတီတံ, တေနာတီတံ နောအတီတံ, နောအတီတံ အတီတ'''န္တိ မိစ္ဆာ။

နော စေ ပန အတီတံ နောအတီတံ နောအတီတံ အတီတန္တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''အတီတံ အတ္ထိ အတ္ထိ သိယာ အတီတံ, သိယာ နောအတီတ''န္တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'အတီတံ အတ္ထိ အတ္ထိ သိယာ အတီတံ, သိယာ နောအတီတံ, တေနာတီတံ နောအတီတံ, နောအတီတံ အတီတ'''န္တိ မိစ္ဆာ။

အနာဂတံ အတ္ထီတိ? အာမန္တာ။ အတ္ထိ အနာဂတန္တိ? အတ္ထိ သိယာ အနာဂတံ, သိယာ နောအနာဂတန္တိ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ အနာဂတံ အတ္ထိ အတ္ထိ သိယာ အနာဂတံ သိယာ နောအနာဂတံ, တေနာနာဂတံ နောအနာဂတံ, နောအနာဂတံ အနာဂတန္တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'အနာဂတံ အတ္ထိ အတ္ထိ သိယာ အနာဂတံ, သိယာ နောအနာဂတံ, တေနာနာဂတံ နောအနာဂတံ, နောအနာဂတံ အနာဂတ'''န္တိ မိစ္ဆာ။

နော စေ ပနာနာဂတံ နောအနာဂတံ နောအနာဂတံ အနာဂတန္တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''အနာဂတံ အတ္ထိ အတ္ထိ သိယာ အနာဂတံ, သိယာ နောအနာဂတ''န္တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'အနာဂတံ အတ္ထိ အတ္ထိ သိယာ အနာဂတံ, သိယာ နောအနာဂတံ, တေနာနာဂတံ နောအနာဂတံ, နောအနာဂတံ အနာဂတ'''န္တိ မိစ္ဆာ။

ပစ္စုပ္ပန္နံ အတ္ထီတိ, အာမန္တာ။ အတ္ထိ ပစ္စုပ္ပန္နန္တိ? အတ္ထိ သိယာ ပစ္စုပ္ပန္နံ, သိယာ နော ပစ္စုပ္ပန္နန္တိ။

အာဇာနာဟိ နိဂ္ဂဟံ။ ဟဉ္စိ ပစ္စုပ္ပန္နံ အတ္ထိ အတ္ထိ သိယာ ပစ္စုပ္ပန္နံ, သိယာ နော ပစ္စုပ္ပန္နံ, တေန ပစ္စုပ္ပန္နံ နော ပစ္စုပ္ပန္နံ, နော ပစ္စုပ္ပန္နံ ပစ္စုပ္ပန္နန္တိ။ ယံ တတ္ထ ဝဒေသိ – ''ဝတ္တဗ္ဗေ ခေါ – 'ပစ္စုပ္ပန္နံ အတ္ထိ အတ္ထိ သိယာ ပစ္စုပ္ပန္နံ, သိယာ နော ပစ္စုပ္ပန္နံ, တေန ပစ္စုပ္ပန္နံ နော ပစ္စုပ္ပန္နံ, နော ပစ္စုပ္ပန္နံ ပစ္စုပ္ပန္န'''န္တိ မိစ္ဆာ။

နော စေ ပန ပစ္စုပ္ပန္နံ နော ပစ္စုပ္ပန္နံ, နော ပစ္စုပ္ပန္နံ ပစ္စုပ္ပန္နန္တိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ပစ္စုပ္ပန္နံ အတ္ထိ အတ္ထိ

ᩈᩥᨿᩣ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ, ᩈᩥᨿᩣ ᨶ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶ''ᨶ᩠ᨲᩥ᪨ ᨿᩴ ᨲᨲ᩠ᨳ ᩅᨴᩮᩈᩥ – ''ᩅᨲ᩠ᨲᨻ᩠ᨻᩮ ᨡᩮᩣ – 'ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩋᨲ᩠ᨳᩥ ᩋᨲ᩠ᨳᩥ ᩈᩥᨿᩣ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ, ᩈᩥᨿᩣ ᨶ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ, ᨲᩮᨶ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᨶ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ, ᨶ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶ'''ᨶ᩠ᨲᩥ ᨾᩥᨧ᩠ᨨᩣ᪨

ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨲ᩠ᨳᩥ ᨶᩥᨻ᩠ᨻᩣᨶᨶ᩠ᨲᩥ? ᩋᨲ᩠ᨳᩥ ᩈᩥᨿᩣ ᨶᩥᨻ᩠ᨻᩣᨶᩴ ᩈᩥᨿᩣ ᨶ ᨶᩥᨻ᩠ᨻᩣᨶᨶ᩠ᨲᩥ᪨

ᩋᩣᨩᩣᨶᩣᩉᩥ ᨶᩥᨣ᩠ᨣᩉᩴ᪨ ᩉᨬ᩠ᨧᩥ ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᨲ᩠ᨳᩥ ᩋᨲ᩠ᨳᩥ ᩈᩥᨿᩣ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᩈᩥᨿᩣ ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᨲᩮᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ ᨶᩥᨻ᩠ᨻᩣᨶᨶ᩠ᨲᩥ᪨ ᨿᩴ ᨲᨲ᩠ᨳ ᩅᨴᩮᩈᩥ – ''ᩅᨲ᩠ᨲᨻ᩠ᨻᩮ ᨡᩮᩣ – 'ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᨲ᩠ᨳᩥ ᩋᨲ᩠ᨳᩥ ᩈᩥᨿᩣ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᩈᩥᨿᩣ ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᨲᩮᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ ᨶᩥᨻ᩠ᨻᩣᨶ'''ᨶ᩠ᨲᩥ ᨾᩥᨧ᩠ᨨᩣ᪨

ᨶ ᨧᩮ ᨸᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ ᨶᩥᨻ᩠ᨻᩣᨶᨶ᩠ᨲᩥ, ᨶ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᨲ᩠ᨳᩥ ᩋᨲ᩠ᨳᩥ ᩈᩥᨿᩣ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᩈᩥᨿᩣ ᨶ ᨶᩥᨻ᩠ᨻᩣᨶ''ᨶ᩠ᨲᩥ᪨ ᨿᩴ ᨲᨲ᩠ᨳ ᩅᨴᩮᩈᩥ – ''ᩅᨲ᩠ᨲᨻ᩠ᨻᩮ ᨡᩮᩣ – 'ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᨲ᩠ᨳᩥ ᩋᨲ᩠ᨳᩥ ᩈᩥᨿᩣ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᩈᩥᨿᩣ ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᨲᩮᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ, ᨶ ᨶᩥᨻ᩠ᨻᩣᨶᩴ ᨶᩥᨻ᩠ᨻᩣᨶ'''ᨶ᩠ᨲᩥ ᨾᩥᨧ᩠ᨨᩣ᪨

ᩈᩩᨲ᩠ᨲᩈᩣᨵᨶᩴ

᪒᪐᪖᪔᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩋᨲᩦᨲᩴ ᩋᨲ᩠ᨳᩥ, ᩋᨶᩣᨣᨲᩴ ᩋᨲ᩠ᨳᩦ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᨿᩴ ᨠᩥᨬ᩠ᨧᩥ, ᨽᩥᨠ᩠ᨡᩅᩮ, ᩁᩪᨸᩴ ᩋᨲᩦᨲᩣᨶᩣᨣᨲᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩋᨩ᩠ᨫᨲ᩠ᨲᩴ ᩅᩣ ᨻᩉᩥᨴ᩠ᨵᩣ ᩅᩣ ᩒᩊᩣᩁᩥᨠᩴ ᩅᩣ ᩈᩩᨡᩩᨾᩴ ᩅᩣ ᩉᩦᨶᩴ ᩅᩣ ᨸᨱᩦᨲᩴ ᩅᩣ ᨿᩴ ᨴᩪᩁᩮ ᩈᨶ᩠ᨲᩥᨠᩮ ᩅᩣ – ᩋᨿᩴ ᩅᩩᨧ᩠ᨧᨲᩥ ᩁᩪᨸᨠ᩠ᨡᨶ᩠ᨵᩮᩣ᪨ ᨿᩣ ᨠᩣᨧᩥ ᩅᩮᨴᨶᩣ ... ᨿᩣ ᨠᩣᨧᩥ ᩈᨬ᩠ᨬᩣ ... ᨿᩮ ᨠᩮᨧᩥ ᩈᨦ᩠ᨡᩣᩁᩣ ... ᨿᩴ ᨠᩥᨬ᩠ᨧᩥ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲᩦᨲᩣᨶᩣᨣᨲᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩋᨩ᩠ᨫᨲ᩠ᨲᩴ ᩅᩣ ᨻᩉᩥᨴ᩠ᨵᩣ ᩅᩣ ᩒᩊᩣᩁᩥᨠᩴ ᩅᩣ ᩈᩩᨡᩩᨾᩴ ᩅᩣ ᩉᩦᨶᩴ ᩅᩣ ᨸᨱᩦᨲᩴ ᩅᩣ ᨿᩴ ᨴᩪᩁᩮ ᩈᨶ᩠ᨲᩥᨠᩮ ᩅᩣ – ᩋᨿᩴ ᩅᩩᨧ᩠ᨧᨲᩥ ᩅᩥᨬ᩠ᨬᩣᨱᨠ᩠ᨡᨶ᩠ᨵᩮᩣ''ᨲᩥ [ᩈᩴ᪨ ᨶᩥ᪨ ᪓᪨᪔᪘]᪨ ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨲᩮᨶ ᩉᩥ ᩋᨲᩦᨲᩴ ᩋᨲ᩠ᨳᩥ, ᩋᨶᩣᨣᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ᪨

ᩋᨲᩦᨲᩴ ᩋᨲ᩠ᨳᩥ, ᩋᨶᩣᨣᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᨲᨿᩮᩣᨾᩮ, ᨽᩥᨠ᩠ᨡᩅᩮ, ᨶᩥᩁᩩᨲ᩠ᨲᩥᨸᨳᩣ ᩋᨵᩥᩅᨧᨶᨸᨳᩣ ᨸᨬ᩠ᨬᨲ᩠ᨲᩥᨸᨳᩣ ᩋᩈᩴᨠᩥᨱ᩠ᨱᩣ ᩋᩈᩴᨠᩥᨱ᩠ᨱᨸᩩᨻ᩠ᨻᩣ ᨶ ᩈᩴᨠᩦᨿᨶ᩠ᨲᩥ ᨶ ᩈᩴᨠᩦᨿᩥᩔᨶ᩠ᨲᩥ ᩋᨸ᩠ᨸᨭᩥᨠᩩᨭ᩠ᨮᩣ ᩈᨾᨱᩮᩉᩥ ᨻᩕᩣᩉ᩠ᨾᨱᩮᩉᩥ ᩅᩥᨬ᩠ᨬᩪᩉᩥ᪨ ᨠᨲᨾᩮ ᨲᨿᩮᩣ? ᨿᩴ, ᨽᩥᨠ᩠ᨡᩅᩮ, ᩁᩪᨸᩴ ᩋᨲᩦᨲᩴ ᨶᩥᩁᩩᨴ᩠ᨵᩴ ᩅᩥᨸᩁᩥᨱᨲᩴ 'ᩋᩉᩮᩣᩈᩦ'ᨲᩥ ᨲᩔ ᩈᨦ᩠ᨡᩣ, 'ᩋᩉᩮᩣᩈᩦ'ᨲᩥ ᨲᩔ ᩈᨾᨬ᩠ᨬᩣ,

‘ဘဂ္ဂသိ’တိ တဿ ပဵဳဇတ္တိ; ဓ တဿ သင်္ခ ‘ဘတ္တဝ်’တိ, ဓ တဿ သင်္ခ ‘ဘဇိဿတိ’တိ။ ယံ မောဓ ...ပေ... ယံ သဵဳ ... ယေ သင်္ခဓ ... ယံ မိဵဳဇ ဘတိတံ ဓိတုဘ်ငံ မိဂတံ မိပဏိဇတံ ‘ဘဂ္ဂသိ’တိ တဿ သင်္ခ, ‘ဘဂ္ဂသိ’တိ တဿ သဓဵဳ, ‘ဘဂ္ဂသိ’တိ တဿ ပဵဳဇတ္တိ; ဓ တဿ သင်္ခ ‘ဘတ္တဝ်’တိ, ဓ တဿ သင်္ခ ‘ဘဇိဿတိ’တိ။

‘‘ယံ, ဘိက္ခဝေ, ဂူပံ ဘဇိတံ ဘပ်တုဘူတံ ‘ဘဇိဿတိ’တိ တဿ သင်္ခ, ‘ဘဇိဿတိ’တိ တဿ သဓဵဳ, ‘ဘဇိဿတိ’တိ တဿ ပဵဳဇတ္တိ; ဓ တဿ သင်္ခ ‘ဘတ္တဝ်’တိ, ဓ တဿ သင်္ခ ‘ဘဂ္ဂသိ’တိ။ ယံ မောဓ ...ပေ... ယံ သဵဳ ... ယေ သင်္ခဓ ... ယံ မိဵဳဇ ဘဇိတံ ဘပ်တုဘူတံ ‘ဘဇိဿတိ’တိ တဿ သင်္ခ, ‘ဘဇိဿတိ’တိ တဿ သဓဵဳ, ‘ဘဇိဿတိ’တိ တဿ ပဵဳဇတ္တိ; ဓ တဿ သင်္ခ ‘ဘတ္တဝ်’တိ, ဓ တဿ သင်္ခ ‘ဘဂ္ဂသိ’တိ။

‘‘ယံ, ဘိက္ခဝေ, ဂူပံ ဇိတံ ပ်တုဘူတံ ‘ဘတ္တဝ်’တိ တဿ သင်္ခ, ‘ဘတ္တဝ်’တိ တဿ သဓဵဳ, ‘ဘတ္တဝ်’တိ တဿ ပဵဳဇတ္တိ; ဓ တဿ သင်္ခ ‘ဘဂ္ဂသိ’တိ, ဓ တဿ သင်္ခ ‘ဘဇိဿတိ’တိ။ ယံ မောဓ ...ပေ... ယံ သဵဳ ... ယေ သင်္ခဓ ... ယံ မိဵဳဇ ဇိတံ ပ်တုဘူတံ ‘ဘတ္တဝ်’တိ တဿ သင်္ခ, ‘ဘတ္တဝ်’တိ တဿ သဓဵဳ, ‘ဘတ္တဝ်’တိ တဿ ပဵဳဇတ္တိ; ဓ တဿ သင်္ခ ‘ဘဂ္ဂသိ’တိ, ဓ တဿ သင်္ခ ‘ဘဇိဿတိ’တိ။ ဘိမေ ဂွ, ဘိက္ခဝေ, တယွ ဓိတုတ္တိပထ ဘဓိဗပဓပထ ပဵဳဇတ္တိပထ ဘသင်္ကိဏ္ဏ ဘသင်္ကိဏ္ဏပုဗ္ဗ ဓ သင်္ကိယဓ္တိ ဓ သင်္ကိယိဿဓ္တိ ဘပ်ပဋိကုဋ္ဌ သဓဏေဂိ ဗြဂ္ဂဏေဂိ မိဵဳဇူဂိ။

‘‘ယေပိ တေ, ဘိက္ခဝေ, ဘဂေသံ ဘုက္ကလ မဿဘဵဳ ဘဂေတုကဗ္ဗဘ ဘက်ိယဗ္ဗဘ ဓတ္တိကဗ္ဗဘ, တေပိမေ တယွ ဓိတုတ္တိပထေ ဘဓိဗပဓပထေ ပဵဳဇတ္တိပထေ ဓ ဂဓဂိတပ္ပံ ဓ ပဋိက္ကုသိတပ္ပံ ဘဓဵဳဘု။ တံ ကိဿ ဂေတု? ဓိဓ်ဝုဒ္ဓသဘုပ်ဓဖဘဘယ’’တိ [သံယုတ္တဓိကယေ]။ ဘတ္တထေမ သုတ္တဓိဒ္ဒတိ? ဘ်ဓဓ်။ တေဓ ဂိ ဓ မတ္တတပ္ပံ – ‘‘ဘတိတံ ဘတ္တဝ်, ဘဓဂတံ ဘတ္တဝ်’’တိ။

ဘတိတံ ဘတ္တဝ်တိ? ဘ်ဓဓ်။ ဓဓ ဘ်ယဿဖ ပဂိဂဏ္ဌ ဘဂမဓိတံ ဘေတာဠမွ – ‘‘ဘတ္တဝ် ဓ ဂွ တံ, ဘဓ်တေ, ပက်ံ ယေဓ ပက်ဂဓ ဘတိတေ ပုဘ်ဝေ ပဏ်ဓ်ပ္ပုတေ ဆိဓ်ဓပပဵဳဝေ ဆိဓ်ဓမဏ္ဍဝေ ပဏ်ယ်ဘိဓ်ဓမဏ္ဍဝေ သပ္ပဘုက်ဓမိတ်မတ္တေ ပဵဳပယဖ်ဒ္ဓ ပဵဳပေယျတိ။ ဘတ္တဝ် ဓ ဂွ သံ, ဘဓ်တေ, ဇိမဂ ...ပေ... ဘတ္တဝ် ဓ ဂွ သွ, ဘဓ်တေ, ဖဒ္ဓ ယေဓ ဖဓေဓ ဘတိတေ ပုဘ်ဝေ

ပဏိဏ္ဍိပ်ပုတေ ဿိဏ္ဏဏပပစ်ပေ ဿိဏ္ဏဏမဏ္ဍုမေ ပဏိဃ်ဘိဏ္ဏဏမဏ္ဍုဏ္ဍေ
သပ်ဗ၁ုက်ရမိ်တိမတ်တေ ပဓ်ဓ်ပယဖ်ဏ္ဍ ပဓ်ဓ်ပေယ်''တိ၊

''ဏတ်ထိ ဂ္ဂ တံ, ဖဂ်ဂုဏ, ဗက်ဂုံ ယေဏ ဗက်ဂုဏ် ဘာတိတေ ဗု၁ဝေ
ပဏိဏ္ဍိပ်ပုတေ ဿိဏ္ဏဏပပစ်ပေ ဿိဏ္ဏဏမဏ္ဍုမေ ပဏိဃ်ဘိဏ္ဏဏမဏ္ဍုဏ္ဍေ
သပ်ဗ၁ုက်ရမိ်တိမတ်တေ ပဓ်ဓ်ပယဖ်ဏ္ဍ ပဓ်ဓ်ပေယ်၊ ဏတ်ထိ ဂ္ဂ သံ, ဖဂ်ဂုဏ,
ဒိမဟ် ...ပေ... ဏတ်ထိ ဏု ဂ္ဂ သွ, ဖဂ်ဂုဏ, ဖဏ္ဍ ယေဏ ဖဏေဏ ဘာတိတေ ဗု၁ဝေ
ပဏိဏ္ဍိပ်ပုတေ ဿိဏ္ဏဏပပစ်ပေ ဿိဏ္ဏဏမဏ္ဍုမေ ပဏိဃ်ဘိဏ္ဏဏမဏ္ဍုဏ္ဍေ
သပ်ဗ၁ုက်ရမိ်တိမတ်တေ ပဓ်ဓ်ပယဖ်ဏ္ဍ ပဓ်ဓ်ပေယ်''တိ [သံ၊ ဏိ၊ ၉၊၈၇]၊ ဘာတ်ထေမ
သုတ်တဏ်တွတိ? ဘ်ဖဏ်တ်၊ တေဏ ဂိ ဏ မတ်တပ်ပ် – ''ဘာတိတံ ဘာတ်ထိ''တိ၊

ဘာတိတံ ဘာတ်ထိတိ? ဘ်ဖဏ်တ်၊ ဏဏု ဘ်ယသ်ဖ် ဏဏ်၁ဏ္ဍ ဘေတ၁မွ္ဗ – ''ဘ၁ဂု
ပုပ်ပေ လွ္ဘ တ၁ဂု ဘ၈သလ်, သွ ဘေတဏဂိ ဏတ်ထိ, ဘိပ်ဗေတံ ၈သလ်၊ ဘ၁ဂု
ပုပ်ပေ ဂွသွ ... ဘ၁ဂု ပုပ်ပေ ဖွဂွ, တ၁ဂု ဘ၈သလ်, သွ ဘေတဏဂိ ဏတ်ထိ,
ဘိပ်ဗေတံ ၈သလ''ဏ်တိ [ဘ၁ဇ်ဂုတ်တဏဏ်က်ယေ]၊ ဘာတ်ထေမ သုတ်တဏ်တွတိ?
ဘ်ဖဏ်တ်၊ တေဏ ဂိ ဏ မတ်တပ်ပ် – ''ဘာတိတံ ဘာတ်ထိ''တိ၊

ဏ မတ်တပ်ပ် – ''ဘာဏ်ဂတံ ဘာတ်ထိ''တိ? ဘ်ဖဏ်တ်၊ ဏဏု မုတ်တံ ဘဂမတ် –
''၈ဗဏိ်က်ဏေ ဗေ, ဘိက်ရမေ, ဘ်ဟ်ဏေ ဘာတ်ထိ ဏ်ဂွ, ဘာတ်ထိ ဏဏ်ဘိ, ဘာတ်ထိ တဏ်ဟ်;
ပတိဋ္ဌိတံ တတ်ထ မိဉ်ဉ်ဏံ မိဏူဏ်ဂံ၊ ယတ်ထ ပတိဋ္ဌိတံ မိဉ်ဉ်ဏံ မိဏူဏ်ဂံ,
ဘာတ်ထိ တတ်ထ ဏ်ဖဏူပသ်သ ဘမက်၈ဏ်တိ၊ ယတ်ထ ဘာတ်ထိ ဏ်ဖဏူပသ်သ
ဘမက်၈ဏ်တိ, ဘာတ်ထိ တတ်ထ သဇ်ဂ်ဏ်ဏ် မု၁ဂိ၊ ယတ်ထ ဘာတ်ထိ သဇ်ဂ်ဏ်ဏ် မု၁ဂိ,
ဘာတ်ထိ တတ်ထ ဘ်ယတိ ပုဏပ်ဘမ်ဘိဏ္ဍိပ်ဗတ်တိ၊ ယတ်ထ ဘာတ်ထိ ဘ်ယတိ
ပုဏပ်ဘမ်ဘိဏ္ဍိပ်ဗတ်တိ, ဘာတ်ထိ တတ်ထ ဘ်ယတိ ဒ္ဓတိဒ္ဓဏ်ဖဏဏ်၊ ယတ်ထ ဘာတ်ထိ
ဘ်ယတိ ဒ္ဓတိဒ္ဓဏ်ဖဏဏ်, သသွက်တံ, ဘိက်ရမေ, သဏဒ္ဓ [သ၁ဏ် (သံ၊ ဏိ၊ ၂၊၆၄)
တ၁ေမ ယုတ်တတဏ်] သဘုပ်ဃ်သဏ်တိ မဘ်ဖိ၊

''ဖသ်သေ ဗေ, ဘိက်ရမေ, ဘ်ဟ်ဏေ ... ဖဏ္ဍသဓ်ဗေတဏ်ယ ဗေ, ဘိက်ရမေ,
ဘ်ဟ်ဏေ ... မိဉ်ဉ်ဏေ ဗေ, ဘိက်ရမေ, ဘ်ဟ်ဏေ ဘာတ်ထိ ဏ်ဂွ, ဘာတ်ထိ
ဏဏ်ဘိ ...ပေ... သဏဒ္ဓ သဘုပ်ဃ်သဏ်တိ မဘ်ဖိ''တိ [သံ၊ ဏိ၊ ၂၊၆၄]၊ ဘာတ်ထေမ
သုတ်တဏ်တွတိ? ဘ်ဖဏ်တ်၊ တေဏ ဂိ ဘာဏ်ဂတံ ဘာတ်ထိတိ၊

ဘာဏ်ဂတံ ဘာတ်ထိတိ? ဘ်ဖဏ်တ်၊ ဏဏု မုတ်တံ ဘဂမတ် – ''၈ဗဏိ်က်ဏေ ဗေ,
ဘိက်ရမေ, ဘ်ဟ်ဏေ ဏတ်ထိ ဏ်ဂွ, ဏတ်ထိ ဏဏ်ဘိ, ဏတ်ထိ တဏ်ဟ်; ဘပ်ပတိဋ္ဌိတံ

ᨲᨲ᩠ᨳ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᩅᩥᩁᩪᩊ᩠ᩉᩴ। ᨿᨲ᩠ᨳ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨸ᩠ᨸᨲᩥᨭ᩠ᨮᩥᨲᩴ ᩋᩅᩥᩁᩪᩊ᩠ᩉᩴ, ᨶᨲ᩠ᨳᩥ ᨲᨲ᩠ᨳ ᨶᩣᨾᩁᩪᨸᩔ ᩋᩅᨠ᩠ᨠᨶ᩠ᨲᩥ। ᨿᨲ᩠ᨳ ᨶᨲ᩠ᨳᩥ ᨶᩣᨾᩁᩪᨸᩔ ᩋᩅᨠ᩠ᨠᨶ᩠ᨲᩥ, ᨶᨲ᩠ᨳᩥ ᨲᨲ᩠ᨳ ᩈᨦ᩠ᨡᩣᩁᩣᨶᩴ ᩅᩩᨴ᩠ᨵᩥ। ᨿᨲ᩠ᨳ ᨶᨲ᩠ᨳᩥ ᩈᨦ᩠ᨡᩣᩁᩣᨶᩴ ᩅᩩᨴ᩠ᨵᩥ, ᨶᨲ᩠ᨳᩥ ᨲᨲ᩠ᨳ ᩋᩣᨿᨲᩥᩴ ᨸᩩᨶᨻ᩠ᨽᩅᩣᨽᩥᨶᩥᨻ᩠ᨻᨲ᩠ᨲᩥ। ᨿᨲ᩠ᨳ ᨶᨲ᩠ᨳᩥ ᩋᩣᨿᨲᩥᩴ ᨸᩩᨶᨻ᩠ᨽᩅᩣᨽᩥᨶᩥᨻ᩠ᨻᨲ᩠ᨲᩥ, ᨶᨲ᩠ᨳᩥ ᨲᨲ᩠ᨳ ᩋᩣᨿᨲᩥᩴ ᨩᩣᨲᩥᨩᩁᩣᨾᩁᨱᩴ। ᨿᨲ᩠ᨳ ᨶᨲ᩠ᨳᩥ ᩋᩣᨿᨲᩥᩴ ᨩᩣᨲᩥᨩᩁᩣᨾᩁᨱᩴ, ᩋᩈᩮᩣᨠᩴ ᨲᩴ, ᨽᩥᨠ᩠ᨡᩅᩮ, ᩅᩥᩁᨩᩴ ᩋᨶᩩᨸᩣᨿᩣᩈᨶ᩠ᨲᩥ ᩅᨴᩣᨾᩥ।

‘‘ᨹᩔᩮ ᨧᩮ, ᨽᩥᨠ᩠ᨡᩅᩮ, ᩋᩣᩉᩣᩁᩮ ... ᨾᨶᩮᩣᩈᨬ᩠ᨧᩮᨲᨶᩣᨿ ᨧᩮ, ᨽᩥᨠ᩠ᨡᩅᩮ, ᩋᩣᩉᩣᩁᩮ ... ᩅᩥᨬ᩠ᨬᩣᨱᩮ ᨧᩮ, ᨽᩥᨠ᩠ᨡᩅᩮ, ᩋᩣᩉᩣᩁᩮ ᨶᨲ᩠ᨳᩥ ᩁᩣᨣᩮᩣ, ᨶᨲ᩠ᨳᩥ ᨶᨶ᩠ᨴᩦ ...ᨸᩮ... ᩋᨶᩩᨸᩣᨿᩣᩈᨶ᩠ᨲᩥ ᩅᨴᩣᨾᩦ’’ᨲᩥ [ᩈᩴ। ᨶᩥ। ᪂।᪆᪄]। ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᩮᨶ ᩉᩥ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩋᨶᩣᨣᨲᩴ ᩋᨲ᩠ᨳᩦ’’ᨲᩥ।

ᩈᨻ᩠ᨻᨾᨲ᩠ᨳᩦᨲᩥᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ।

᪇। ᩋᨲᩦᨲᨡᨶ᩠ᨵᩣᨴᩥᨠᨳᩣ

᪁। ᨶᩈᩩᨲ᩠ᨲᩈᩣᨵᨶᩴ

᪂᪄᪁। ᩋᨲᩦᨲᩴ ᨡᨶ᩠ᨵᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨲᩦᨲᩴ ᩋᩣᨿᨲᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨲᩦᨲᩣ ᨵᩣᨲᩪᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨲᩦᨲᩴ ᨡᨶ᩠ᨵᩣ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᨶ᩠ᨲᩥ [ᨡᨶ᩠ᨵᨵᩣᨲᩩᩋᩣᨿᨲᨶᨶ᩠ᨲᩥ (ᩈ᩠ᨿᩣ।)]? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᩋᨶᩣᨣᨲᩴ ᨡᨶ᩠ᨵᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨶᩣᨣᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨶᩣᨣᨲᩴ ᩋᩣᨿᨲᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨶᩣᨣᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨶᩣᨣᨲᩣ ᨵᩣᨲᩪᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨶᩣᨣᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨶᩣᨣᨲᩴ ᨡᨶ᩠ᨵᩣ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨶᩣᨣᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᨡᨶ᩠ᨵᩣ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᨡᨶ᩠ᨵᩣ ᩋᨲᩦᨲᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩋᩣᨿᨲᨶ

ပစ္စုပ္ပန္နံ အတ္ထီတိ? အာမန္တာ။ အတီတံ အာယတနံ အတီတံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... ပစ္စုပ္ပန္နံ ဓာတု ပစ္စုပ္ပန္နံ အတ္ထီတိ? အာမန္တာ။ အတီတံ ဓာတု အတီတံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... ပစ္စုပ္ပန္နံ ခန္ဓ ဓာတု အာယတနံ ပစ္စုပ္ပန္နံ အတ္ထီတိ? အာမန္တာ။ အတီတံ ခန္ဓ ဓာတု အာယတနံ အတီတံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

ပစ္စုပ္ပန္နံ ခန္ဓ ပစ္စုပ္ပန္နံ အတ္ထီတိ? အာမန္တာ။ အနာဂတံ ခန္ဓ အနာဂတံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... ပစ္စုပ္ပန္နံ အာယတနံ ပစ္စုပ္ပန္နံ အတ္ထီတိ? အာမန္တာ။ အနာဂတံ အာယတနံ အနာဂတံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... ပစ္စုပ္ပန္နံ ဓာတု ပစ္စုပ္ပန္နံ အတ္ထီတိ? အာမန္တာ။ အနာဂတံ ဓာတု အနာဂတံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... ပစ္စုပ္ပန္နံ ခန္ဓ ဓာတု အာယတနံ ပစ္စုပ္ပန္နံ အတ္ထီတိ? အာမန္တာ။ အနာဂတံ ခန္ဓ ဓာတု အာယတနံ အနာဂတံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

အတီတံ ခန္ဓ အတီတံ နတ္ထီတိ? အာမန္တာ။ ပစ္စုပ္ပန္နံ ခန္ဓ ပစ္စုပ္ပန္နံ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတံ အာယတနံ အတီတံ နတ္ထီတိ? အာမန္တာ။ ပစ္စုပ္ပန္နံ အာယတနံ ပစ္စုပ္ပန္နံ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတံ ဓာတု အတီတံ နတ္ထီတိ? အာမန္တာ။ ပစ္စုပ္ပန္နံ ဓာတု ပစ္စုပ္ပန္နံ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတံ ခန္ဓ ဓာတု အာယတနံ အတီတံ နတ္ထီတိ? အာမန္တာ။ ပစ္စုပ္ပန္နံ ခန္ဓ ဓာတု အာယတနံ ပစ္စုပ္ပန္နံ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

အနာဂတံ ခန္ဓ အနာဂတံ နတ္ထီတိ? အာမန္တာ။ ပစ္စုပ္ပန္နံ ခန္ဓ ပစ္စုပ္ပန္နံ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အနာဂတံ အာယတနံ...ပေ... အနာဂတံ ဓာတု...ပေ... အနာဂတံ ခန္ဓ ဓာတု အာယတနံ အနာဂတံ နတ္ထီတိ? အာမန္တာ။ ပစ္စုပ္ပန္နံ ခန္ဓ ဓာတု အာယတနံ ပစ္စုပ္ပန္နံ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

အတီတံ ရူပံ ခန္ဓောတိ? အာမန္တာ။ အတီတံ ရူပံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတံ ရူပံ အာယတနန္တိ? အာမန္တာ။ အတီတံ ရူပံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတံ ရူပံ ဓာတူတိ? အာမန္တာ။ အတီတံ ရူပံ အတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတံ ရူပံ ခန္ဓ ဓာတု

ဘ်ာယတၼၼ်တိ? ဘ်ာၸၼ်တ်ာ၊ ဘတီတ်ာ ၼူပ် ဘတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ...၊

ဘၼ်ာဂတ်ာ ၼူပ် ၵၼ်ၻ်တိ? ဘ်ာၸၼ်တ်ာ၊ ဘၼ်ာဂတ်ာ ၼူပ် ဘတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ... ဘၼ်ာဂတ်ာ ၼူပ် ဘ်ာယတၼ် ...ပေ ... ဘၼ်ာဂတ်ာ ၼူပ် ꩪတု ...ပေ ... ဘၼ်ာဂတ်ာ ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼၼ်တိ? ဘ်ာၸၼ်တ်ာ၊ ဘၼ်ာဂတ်ာ ၼူပ် ဘတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ...၊

ပပ်စုပ်ပၼ်ၼ် ၼူပ် ၵၼ်ၻ် ပပ်စုပ်ပၼ်ၼ် ၼူပ် ဘတ်ာထီတိ? ဘ်ာၸၼ်တ်ာ၊ ဘတီတ်ာ ၼူပ် ၵၼ်ၻ် ဘတီတ်ာ ၼူပ် ဘတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ... ပပ်စုပ်ပၼ်ၼ် ၼူပ် ဘ်ာယတၼ် ...ပေ ... ပပ်စုပ်ပၼ်ၼ် ၼူပ် ꩪတု ...ပေ ... ပပ်စုပ်ပၼ်ၼ် ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼ် ပပ်စုပ်ပၼ်ၼ် ၼူပ် ဘတ်ာထီတိ? ဘ်ာၸၼ်တ်ာ၊ ဘတီတ်ာ ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼ် ဘတီတ်ာ ၼူပ် ဘတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ...၊

ပပ်စုပ်ပၼ်ၼ် ၼူပ် ၵၼ်ၻ် ပပ်စုပ်ပၼ်ၼ် ၼူပ် ဘတ်ာထီတိ? ဘ်ာၸၼ်တ်ာ၊ ဘၼ်ာဂတ်ာ ၼူပ် ၵၼ်ၻ် ဘၼ်ာဂတ်ာ ၼူပ် ဘတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ... ပပ်စုပ်ပၼ်ၼ် ၼူပ် ဘ်ာယတၼ် ...ပေ ... ပပ်စုပ်ပၼ်ၼ် ၼူပ် ꩪတု ...ပေ ... ပပ်စုပ်ပၼ်ၼ် ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼ် ပပ်စုပ်ပၼ်ၼ် ၼူပ် ဘတ်ာထီတိ? ဘ်ာၸၼ်တ်ာ၊ ဘၼ်ာဂတ်ာ ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼ် ဘၼ်ာဂတ်ာ ၼူပ် ဘတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ...၊

ဘတီတ်ာ ၼူပ် ၵၼ်ၻ် ဘတီတ်ာ ၼူပ် ꩫတ်ာထီတိ? ဘ်ာၸၼ်တ်ာ၊ ပပ်စုပ်ပၼ်ၼ် ၼူပ် ၵၼ်ၻ် ပပ်စုပ်ပၼ်ၼ် ၼူပ် ꩫတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ... ဘတီတ်ာ ၼူပ် ဘ်ာယတၼ် ...ပေ ... ဘတီတ်ာ ၼူပ် ꩪတု ...ပေ ... ဘတီတ်ာ ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼ် ဘတီတ်ာ ၼူပ် ꩫတ်ာထီတိ? ဘ်ာၸၼ်တ်ာ၊ ပပ်စုပ်ပၼ်ၼ် ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼ် ပပ်စုပ်ပၼ်ၼ် ၼူပ် ꩫတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ...၊

ဘၼ်ာဂတ်ာ ၼူပ် ၵၼ်ၻ် ဘၼ်ာဂတ်ာ ၼူပ် ꩫတ်ာထီတိ? ဘ်ာၸၼ်တ်ာ၊ ပပ်စုပ်ပၼ်ၼ် ၼူပ် ၵၼ်ၻ် ပပ်စုပ်ပၼ်ၼ် ၼူပ် ꩫတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ... ဘၼ်ာဂတ်ာ ၼူပ် ဘ်ာယတၼ် ...ပေ ... ဘၼ်ာဂတ်ာ ၼူပ် ꩪတု ...ပေ ... ဘၼ်ာဂတ်ာ ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼ် ဘၼ်ာဂတ်ာ ၼူပ် ꩫတ်ာထီတိ? ဘ်ာၸၼ်တ်ာ၊ ပပ်စုပ်ပၼ်ၼ် ၼူပ် ၵၼ်ꩪ ꩪတု ဘ်ာယတၼ် ပပ်စုပ်ပၼ်ၼ် ၼူပ် ꩫတ်ာထီတိ? ၼ ဟေမ်ံ မတ်ာတပ်ပေ ...ပေ ...၊

ᩋᨲᩦᨲᩣ ᩅᩮᨴᨶᩣ ... ᩋᨲᩦᨲᩣ ᩈᨬ᩠ᨬᩣ ... ᩋᨲᩦᨲᩣ ᩈᨦ᩠ᨡᩣᩁᩣ ... ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ... ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᩣᨿᨲᨶᩴ ...ᨸᩮ ... ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨵᩣᨲᩩ ...ᨸᩮ ... ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...।

ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ... ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᩣᨿᨲᨶᩴ ...ᨸᩮ ... ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨵᩣᨲᩩ ...ᨸᩮ ... ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...।

ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᩮᩣ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᩮᩣ ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ... ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᩣᨿᨲᨶᩴ ...ᨸᩮ ... ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨵᩣᨲᩩ ...ᨸᩮ ... ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᩴ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᩴ ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...।

ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᩮᩣ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᩮᩣ ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ... ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᩣᨿᨲᨶᩴ ...ᨸᩮ ... ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨵᩣᨲᩩ ...ᨸᩮ ... ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᩴ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᩴ ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...।

ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᩮᩣ ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨶᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᩮᩣ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨶᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ... ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᩣᨿᨲᨶᩴ ...ᨸᩮ ... ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨵᩣᨲᩩ ...ᨸᩮ ... ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᩴ ᩋᨲᩦᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨶᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ ᨵᩣᨲᩩ ᩋᩣᨿᨲᨶᩴ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨶᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ... ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᩮᩣ ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨶᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵᩮᩣ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨶᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ... ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᩣᨿᨲᨶᩴ ...ᨸᩮ ... ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨵᩣᨲᩩ ...ᨸᩮ ... ᩋᨶᩣᨣᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᩴ ᨡᨶ᩠ᨵ

ဓာတု အာယတနံ အနာဂတံ ဝိညာဏံ နတ္ထီတိ? အာမန္တာ။ ပစ္စုပ္ပန္နံ ဝိညာဏံ ခန္ဓာ ဓာတု အာယတနံ ပစ္စုပ္ပန္နံ ဝိညာဏံ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

၃။ သုတ္တသာဓနံ

၂၀၉၈။ န ဝတ္တဗ္ဗံ – ‘‘အတီတာနာဂတာ ခန္ဓာ ဓာတု အာယတနာ နတ္ထိ စေတေ’’တိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ‘‘တယောမေ, ဘိက္ခဝေ, နိရုတ္တိပထာ အဓိဝစနပထာ ပညတ္တိပထာ…ပေ… ဝိညူဟီတိ…ပေ…’’။ အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ‘‘အတီတာနာဂတာ ခန္ဓာ ဓာတု အာယတနာ နတ္ထိ စေတေ’’တိ။

အတီတာနာဂတာ ခန္ဓာ ဓာတု အာယတနာ နတ္ထိ စေတေတိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ‘‘ယံ ကိဉ္စိ, ဘိက္ခဝေ, ရူပံ အတီတာနာဂတပစ္စုပ္ပန္နံ အဇ္ဈတ္တံ ဝါ ဗဟိဒ္ဓါ ဝါ ဩဠာရိကံ ဝါ သုခုမံ ဝါ ဟီနံ ဝါ ပဏီတံ ဝါ ယံ ဒူရေ သန္တိကေ ဝါ, အယံ ဝုစ္စတိ ရူပက္ခန္ဓော။ ယာ ကာစိ ဝေဒနာ… ယာ ကာစိ သညာ… ယေ ကေစိ သင်္ခါရာ… ယံ ကိဉ္စိ ဝိညာဏံ အတီတာနာဂတပစ္စုပ္ပန္နံ…ပေ… အယံ ဝုစ္စတိ ဝိညာဏက္ခန္ဓော’’တိ။ အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ‘‘အတီတာနာဂတာ ခန္ဓာ ဓာတု အာယတနာ နတ္ထိ စေတေ’’တိ။

အတီတက္ခန္ဓာဒိကထာ နိဋ္ဌိတာ။

၈။ ဧကစ္စံ အတ္ထီတိကထာ

၁။ အတီတာဒိဧကစ္စကထာ

၂၀၉၉။ အတီတံ အတ္ထီတိ? ဧကစ္စံ အတ္ထိ, ဧကစ္စံ နတ္ထီတိ။ ဧကစ္စံ နိရုဒ္ဓံ, ဧကစ္စံ န နိရုဒ္ဓံ; ဧကစ္စံ ဝိဂတံ, ဧကစ္စံ အဝိဂတံ; ဧကစ္စံ အတ္ထင်္ဂတံ, ဧကစ္စံ န အတ္ထင်္ဂတံ; ဧကစ္စံ အဗ္ဘတ္ထင်္ဂတံ, ဧကစ္စံ န အဗ္ဘတ္ထင်္ဂတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

အတီတံ ဧကစ္စံ အတ္ထိ, ဧကစ္စံ နတ္ထီတိ? အာမန္တာ။ အတီတာ အဝိပက္ကဝိပါကာ ဓမ္မာ ဧကစ္စေ အတ္ထိ, ဧကစ္စေ နတ္ထီတိ? န ဟေဝံ

မတ်တပ်မေ ...ပေ... ဘတီတံ ဘောကမ်ပံ ဘတ်ထိ, ဘောကမ်ပံ ဏတ်ထိတိ? ဘ်ဖုဏ်တံ၊ ဘတီတံ မိပက်ကမိပ်က် ဂဖဲမ် ဘောကမ်ပေ ဘတ်ထိ, ဘောကမ်ပေ ဏတ်ထိတိ? ဏ ဂေမ် မတ်တပ်မေ ...ပေ... ဘတီတံ ဘောကမ်ပံ ဘတ်ထိ, ဘောကမ်ပံ ဏတ်ထိတိ? ဘ်ဖုဏ်တံ၊ ဘတီတံ ဘမိပ်က် ဂဖဲမ် ဘောကမ်ပေ ဘတ်ထိ ဘောကမ်ပေ ဏတ်ထိတိ? ဏ ဂေမ် မတ်တပ်မေ ...ပေ...၊

ဘတီတံ ဘောကမ်ပံ ဘတ်ထိ ဘောကမ်ပံ ဏတ်ထိတိ? ဘ်ဖုဏ်တံ၊ ကိ ဘတ်ထိ ကိ ဏတ်ထိတိ? ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် – တေ ဘတ်ထိ; ဘတီတံ မိပက်ကမိပ်က် ဂဖဲမ် – တေ ဏတ်ထိတိ၊ ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် – တေ ဘတ်ထိတိ? ဘ်ဖုဏ်တံ၊ ဘတီတံ မိပက်ကမိပ်က် ဂဖဲမ် – တေ ဘတ်ထိတိ? ဏ ဂေမ် မတ်တပ်မေ ...ပေ... ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် – တေ ဘတ်ထိတိ? ဘ်ဖုဏ်တံ၊ ဘတီတံ ဘမိပ်က် ဂဖဲမ် – တေ ဘတ်ထိတိ [ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် တေ ဏတ်ထိတိ (က၊)]? ဏ ဂေမ် မတ်တပ်မေ ...ပေ...၊

ဘတီတံ မိပက်ကမိပ်က် ဂဖဲမ် – တေ ဏတ်ထိတိ? ဘ်ဖုဏ်တံ၊ ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် – တေ ဏတ်ထိတိ? ဏ ဂေမ် မတ်တပ်မေ ...ပေ...၊

ဘတီတံ ဘမိပ်က် [မိပက်ကမိပ်က် (သျ၊), ဘမိပက်ကမိပ်က် (က၊)] ဂဖဲမ် – တေ ဏတ်ထိတိ? ဘ်ဖုဏ်တံ၊ ဘတီတံ ဘမိပက်ကမိပ်က် [ဘမိပ်က် (သျ၊)] ဂဖဲမ် – တေ ဏတ်ထိတိ? ဏ ဂေမ် မတ်တပ်မေ ...ပေ...၊

ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် – တေ ဘတ်ထိတိ? ဘ်ဖုဏ်တံ၊ ဏဏု ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် ဏိတုဘ်ငိတိ? ဘ်ဖုဏ်တံ၊ ဂဆဲဂ် ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် ဏိတုဘ်ငိ, ဏွ် ဃ မတ ဓေ မတ်တပ်မေ – ''ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် – တေ [ဂဖဲမ် ဏိတုဘ်ငိ တေ (သျ၊ က၊)] ဘတ်ထိ''တိ၊

ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် ဏိတုဘ်ငိ – တေ ဘတ်ထိတိ? ဘ်ဖုဏ်တံ၊ ဘတီတံ မိပက်ကမိပ်က် ဂဖဲမ် ဏိတုဘ်ငိ – တေ ဘတ်ထိတိ? ဏ ဂေမ် မတ်တပ်မေ ...ပေ... ဘတီတံ ဘမိပက်ကမိပ်က် ဂဖဲမ် ဏိတုဘ်ငိ – တေ ဘတ်ထိတိ? ဘ်ဖုဏ်တံ၊ ဘတီတံ ဘမိပ်က် [ဘမိပက်ကမိပ်က် (သီ၊ က၊)] ဂဖဲမ် ဏိတုဘ်ငိ – တေ ဘတ်ထိတိ? ဏ ဂေမ် မတ်တပ်မေ ...ပေ...၊

အတီတာ ဝိပက္ကဝိပါကာ ဓမ္မာ နိရုဒ္ဓာ – တေ နတ္ထီတိ? အာမန္တာ၊ အတီတာ အဝိပက္ကဝိပါကာ ဓမ္မာ နိရုဒ္ဓာ – တေ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...၊

အတီတာ အဝိပါကာ [ဝိပက္ကဝိပါကာ (သီ၊), အဝိပက္ကဝိပါကာ (က၊)] ဓမ္မာ နိရုဒ္ဓာ – တေ နတ္ထီတိ? အာမန္တာ၊ အတီတာ အဝိပက္ကဝိပါကာ [အဝိပါကာ (သီ၊)] ဓမ္မာ နိရုဒ္ဓာ – တေ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...၊

အတီတာ အဝိပက္ကဝိပါကာ ဓမ္မာ နိရုဒ္ဓာ – တေ အတ္ထီတိ? အာမန္တာ၊ အတီတာ ဝိပက္ကဝိပါကာ ဓမ္မာ နိရုဒ္ဓာ – တေ နတ္ထီတိ? အာမန္တာ၊ ဧကစ္စေ ဝိပက္ကဝိပါကာ ဓမ္မာ ဧကစ္စေ အဝိပက္ကဝိပါကာ ဓမ္မာ နိရုဒ္ဓာ – တေ ဧကစ္စေ အတ္ထိ ဧကစ္စေ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...၊

န ဝတ္တဗ္ဗံ – ‘‘အတီတာ အဝိပက္ကဝိပါကာ ဓမ္မာ – တေ အတ္ထီ’’တိ? အာမန္တာ၊ နနု အတီတာ အဝိပက္ကဝိပါကာ ဓမ္မာ ဝိပစ္စိဿန္တီတိ? အာမန္တာ၊ ဟဉ္စိ အတီတာ အဝိပက္ကဝိပါကာ ဓမ္မာ ဝိပစ္စိဿန္တိ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အတီတာ အဝိပက္ကဝိပါကာ ဓမ္မာ – တေ အတ္ထီ’’တိ၊

အတီတာ အဝိပက္ကဝိပါကာ ဓမ္မာ ဝိပစ္စိဿန္တီတိ ကတွာ တေ အတ္ထီတိ? အာမန္တာ၊ ဝိပစ္စိဿန္တီတိ ကတွာ ပစ္စုပ္ပန္နာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ဝိပစ္စိဿန္တီတိ ကတွာ ပစ္စုပ္ပန္နာတိ? အာမန္တာ၊ ပစ္စုပ္ပန္နာ ဓမ္မာ နိရုဇ္ဈိဿန္တီတိ ကတွာ တေ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...၊

၂၊ အနာဂတာဒိဧကစ္စကထာ

၃၀၀၊ အနာဂတံ အတ္ထီတိ? ဧကစ္စံ အတ္ထိ, ဧကစ္စံ နတ္ထီတိ၊ ဧကစ္စံ ဇာတံ, ဧကစ္စံ အဇာတံ; ဧကစ္စံ သဉ္ဇာတံ, ဧကစ္စံ အသဉ္ဇာတံ; ဧကစ္စံ နိဗ္ဗတ္တံ, ဧကစ္စံ အနိဗ္ဗတ္တံ; ဧကစ္စံ ပါတုဘူတံ, ဧကစ္စံ အပါတုဘူတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...၊

အနာဂတံ ဧကစ္စံ အတ္ထိ, ဧကစ္စံ နတ္ထီတိ? အာမန္တာ၊ အနာဂတာ ဥပ္ပါဒိနော ဓမ္မာ ဧကစ္စေ အတ္ထိ, ဧကစ္စေ နတ္ထီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... အနာဂတံ ဧကစ္စံ အတ္ထိ, ဧကစ္စံ နတ္ထီတိ? အာမန္တာ၊

𑄃𑄧𑄚𑄉𑄧𑄖 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄆𑄇𑄧𑄌𑄳𑄌𑄬 𑄃𑄧𑄖𑄳𑄗𑄨, 𑄆𑄇𑄧𑄌𑄳𑄌𑄬 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄧𑄚𑄉𑄧𑄖𑄧𑄁 𑄆𑄇𑄧𑄌𑄳𑄌𑄧𑄁 𑄃𑄧𑄖𑄳𑄗𑄨, 𑄆𑄇𑄧𑄌𑄳𑄌𑄧𑄁 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄇𑄨𑄁 𑄃𑄧𑄖𑄳𑄗𑄨, 𑄇𑄨𑄁 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄨; 𑄃𑄧𑄚𑄉𑄧𑄖 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨𑅁 𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄚𑄉𑄧𑄖 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄃𑄧𑄚𑄉𑄧𑄖 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄚𑄧𑄚𑄪 𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄦𑄧𑄐𑄳𑄌𑄨 𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚, 𑄚𑄮 𑄌𑄧 𑄤𑄧𑄖𑄧 𑄢𑄬 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 – ‘‘𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩’’𑄖𑄨𑅁

𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄚𑄉𑄧𑄖 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄃𑄧𑄚𑄉𑄧𑄖 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚 – 𑄖𑄬 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄃𑄧𑄚𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚 – 𑄖𑄬 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄚𑄧 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄧𑄁 – ‘‘𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩’’𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄚𑄧𑄚𑄪 𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄅𑄛𑄳𑄛𑄧𑄎𑄳𑄎𑄨𑄥𑄳𑄥𑄧𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄦𑄧𑄐𑄳𑄌𑄨 𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄅𑄛𑄳𑄛𑄧𑄎𑄳𑄎𑄨𑄥𑄳𑄥𑄧𑄚𑄳𑄖𑄨, 𑄖𑄬𑄚𑄧 𑄤𑄧𑄖𑄧 𑄢𑄬 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 – ‘‘𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 – 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩’’𑄖𑄨𑅁

𑄃𑄧𑄚𑄉𑄧𑄖 𑄅𑄛𑄳𑄛𑄘𑄨𑄚𑄮 𑄙𑄧𑄟𑄳𑄟 𑄅𑄛𑄳𑄛𑄧𑄎𑄳𑄎𑄨𑄥𑄳𑄥𑄧𑄚𑄳𑄖𑄩𑄖𑄨 𑄇𑄧𑄖𑄳𑄤 𑄖𑄬 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄅𑄛𑄳𑄛𑄧𑄎𑄳𑄎𑄨𑄥𑄳𑄥𑄧𑄚𑄳𑄖𑄩𑄖𑄨 𑄇𑄧𑄖𑄳𑄤 𑄛𑄧𑄌𑄳𑄌𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄅𑄛𑄳𑄛𑄧𑄎𑄳𑄎𑄨𑄥𑄳𑄥𑄧𑄚𑄳𑄖𑄩𑄖𑄨 𑄇𑄧𑄖𑄳𑄤 𑄛𑄧𑄌𑄳𑄌𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄛𑄧𑄌𑄳𑄌𑄪𑄛𑄳𑄛𑄧𑄚𑄳𑄚 𑄙𑄧𑄟𑄳𑄟 𑄚𑄨𑄢𑄪𑄎𑄳𑄏𑄨𑄥𑄳𑄥𑄧𑄚𑄳𑄖𑄩𑄖𑄨 𑄇𑄧𑄖𑄳𑄤 𑄖𑄬 𑄚𑄧𑄖𑄳𑄗𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄆𑄇𑄧𑄌𑄳𑄌𑄧𑄁 𑄃𑄧𑄖𑄳𑄗𑄩𑄖𑄨𑄇𑄧𑄗 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅁

𑄾𑅁 𑄥𑄧𑄖𑄨𑄛𑄧𑄑𑄳𑄒𑄚𑄇𑄧𑄗

၁၀၇။ သမ္မေ ဝမ္မ သတိပဋ္ဌာနံ? ဘာမန္တာ။ သမ္မေ ဝမ္မ သတိ သတိန္ဒြိယံ သတိဗလံ သမ္မာသတိ သတိသမ္ဗောဇ္ဈင်္ဂေါ ဧကာယနမဂ္ဂေါ ခယဂါမီ ဗောဓဂါမီ အပစယဂါမီ အနာသဝါ အသံယောဇနိယာ အဂန္ထနိယာ အနောဃနိယာ အယောဂနိယာ အနီဝရဏိယာ အပရာမဋ္ဌာ အနုပါဒါနိယာ အသံကိလေသိကာ, သမ္မေ ဝမ္မ ပုဗ္ဗေနာနုဿတိ ဝမ္မာနုဿတိ သင်္ဃာနုဿတိ သီလာနုဿတိ စာဂါနုဿတိ ဒေဝတာနုဿတိ အာနာပာနဿတိ မရဏာနုဿတိ ကာယဂတာသတိ ဥပသမာနုဿတီတိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

သမ္မေ ဝမ္မ သတိပဋ္ဌာနံ? ဘာမန္တာ။ စက္ခာယတနံ သတိပဋ္ဌာနန္တိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ... စက္ခာယတနံ သတိပဋ္ဌာနန္တိ? ဘာမန္တာ။ စက္ခာယတနံ သတိ သတိန္ဒြိယံ သတိဗလံ သမ္မာသတိ သတိသမ္ဗောဇ္ဈင်္ဂေါ ဧကာယနမဂ္ဂေါ ခယဂါမီ ဗောဓဂါမီ အပစယဂါမီ အနာသဝါ အသံယောဇနိယာ ...ပေ... အသံကိလေသိကာ, စက္ခာယတနံ ပုဗ္ဗေနာနုဿတိ ဝမ္မာနုဿတိ သင်္ဃာနုဿတိ သီလာနုဿတိ စာဂါနုဿတိ ဒေဝတာနုဿတိ အာနာပာနဿတိ မရဏာနုဿတိ ကာယဂတာသတိ ဥပသမာနုဿတီတိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ... သောတာယတနံ ... ဃာနာယတနံ ... ဇိဝှာယတနံ ... ကာယာယတနံ ... ရူပါယတနံ ... သဒ္ဒါယတနံ ... ဂန္ဓာယတနံ ... ရသာယတနံ ... ဖောဋ္ဌဗ္ဗာယတနံ ... ရူပံ ... ဝေဒနာ ... သညာ ... သင်္ခါရာ ... ဝိညာဏံ ... ကုသလာ ဓမ္မာ ... အကုသလာ ဓမ္မာ ... အဗျာကတာ ဓမ္မာ ... အနုပါဒိန္နဒိန္နု ... အနုပါဒိန္နု ... အဂန္ထိက ... အဝိတက္ကအဝိစာရာ ... အဗျာကတာ ဓမ္မာ သတိပဋ္ဌာနန္တိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ... အဗျာကတာ ဓမ္မာ သတိပဋ္ဌာနန္တိ? ဘာမန္တာ။ အဗျာကတာ ဓမ္မာ သတိ သတိန္ဒြိယံ သတိဗလံ သမ္မာသတိ ...ပေ... ကာယဂတာသတိ ဥပသမာနုဿတီတိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

သတိ သတိပဋ္ဌာနံ, သော စ သတီတိ? ဘာမန္တာ။ စက္ခာယတနံ သတိပဋ္ဌာနံ, တဉ္စ သတီတိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ... သတိ သတိပဋ္ဌာနံ, သော စ သတီတိ? ဘာမန္တာ။ သောတာယတနံ ...ပေ... ကာယာယတနံ ... ရူပါယတနံ ...ပေ... ဖောဋ္ဌဗ္ဗာယတနံ ... ရူပံ ... ဝေဒနာ ... သညာ ...ပေ... အဗျာကတာ ဓမ္မာ သတိပဋ္ဌာနံ, တဉ္စ သတီတိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

စက္ခာယတနံ သတိပဋ္ဌာနံ, တဉ္စ ဓာ သတီတိ? ဘာမန္တာ။ သတိ သတိပဋ္ဌာနံ, သော စ ဓာ သတီတိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ... သောတာယတနံ ...ပေ... ကာယာယတနံ ... ရူပါယတနံ ...ပေ... ဖောဋ္ဌဗ္ဗာယတနံ ... ရူပံ ... ဝေဒနာ ... သညာ ...ပေ... အဗျာကတာ ဓမ္မာ သတိပဋ္ဌာနံ, တဉ္စ ဓာ သတီတိ? ဘာမန္တာ။ သတိ သတိပဋ္ဌာနံ, သော စ ဓာ သတီတိ? ဓာ ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

702. Na vattabbaṃ – ''sabbe dhammā satipaṭṭhānā''ti? Āmantā. Nanu sabbe dhamme ārabbha sati santiṭṭhatīti? Āmantā. Hañci sabbe dhamme ārabbha sati santiṭṭhatīti, tena vata re vattabbe – ''sabbe dhammā satipaṭṭhānā''ti.

Sabbaṃ dhammaṃ ārabbha sati santiṭṭhatīti sabbe dhammā satipaṭṭhānāti? Āmantā. Sabbaṃ dhammaṃ ārabbha phasso santiṭṭhatīti sabbe dhammā phassapaṭṭhānāti? Na hevaṃ vattabbe ...pe....

Sabbaṃ dhammaṃ ārabbha sati santiṭṭhatīti sabbe dhammā satipaṭṭhānāti? Āmantā. Sabbaṃ dhammaṃ ārabbha vedanā santiṭṭhati ... saññā santiṭṭhati ... cetanā santiṭṭhati ... cittaṃ santiṭṭhatīti sabbe dhammā cittapaṭṭhānāti? Na hevaṃ vattabbe ...pe....

Sabbe dhammā satipaṭṭhānāti? Āmantā. Sabbe sattā upaṭṭhitasatino satiyā samannāgatā satiyā samohitā; sabbesaṃ sattānaṃ sati paccupaṭṭhitāti? Na hevaṃ vattabbe ...pe....

703. Sabbe dhammā satipaṭṭhānāti? Āmantā. Nanu vuttaṃ bhagavatā – ''Amataṃ te, bhikkhave, na paribhuñjanti ye kāyagatāsatiṃ na paribhuñjanti. Amataṃ te, bhikkhave, paribhuñjanti ye kāyagatāsatiṃ paribhuñjantī''ti [a. ni. 1.600]. Attheva suttantoti? Āmantā. Sabbe sattā kāyagatāsatiṃ paribhuñjanti paṭilabhanti āsevanti bhāventi bahulīkarontīti? Na hevaṃ vattabbe ...pe....

Sabbe dhammā satipaṭṭhānāti? Āmantā. Nanu vuttaṃ bhagavatā – ''Ekāyano ayaṃ, bhikkhave, maggo sattānaṃ visuddhiyā sokaparidevānaṃ samatikkamāya dukkhadomanassānaṃ atthaṅgamāya ñāyassa adhigamāya nibbānassa sacchikiriyāya yadidaṃ cattāro satipaṭṭhānā''ti [dī. ni. 2.373; ma. ni. 1.106; saṃ. ni. 5.367]! Attheva suttantoti? Āmantā? Sabbe dhammā ekāyanamaggoti? Na hevaṃ vattabbe ...pe....

Sabbe dhammā satipaṭṭhānāti? Āmantā. Nanu vuttaṃ bhagavatā – ''Cakkavattissa, bhikkhave, pātubhāvā sattannaṃ ratanānaṃ pātubhāvo

𑄦𑄮𑄖𑄨𑅁 𑄇𑄖𑄟𑄬𑄥𑄁 𑄥𑄖𑄳𑄖𑄚𑄳𑄚𑄁? 𑄌𑄇𑄳𑄇𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨, 𑄦𑄖𑄳𑄗𑄨𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨, 𑄃𑄥𑄳𑄥𑄢𑄖𑄚𑄥𑄳𑄥 ... 𑄟𑄕𑄨𑄢𑄖𑄚𑄥𑄳𑄥 ... 𑄄𑄖𑄳𑄗𑄨𑄢𑄖𑄚𑄥𑄳𑄥 ... 𑄉𑄦𑄛𑄖𑄨𑄢𑄖𑄚𑄥𑄳𑄥 ... 𑄛𑄢𑄨𑄕𑅅𑄠𑄇𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨𑅁 𑄢𑄐𑄳𑄐𑄮, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄌𑄇𑄳𑄇𑄤𑄖𑄳𑄖𑄨𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑅅 𑄄𑄟𑄬𑄥𑄁 𑄥𑄖𑄳𑄖𑄚𑄳𑄚𑄁 𑄢𑄖𑄚𑅅𑄚𑄁 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨𑅁

‘‘𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄛𑅅𑄖𑄪𑄞𑅅𑄤𑅅 𑄃𑄢𑄦𑄖𑄮 𑄥𑄟𑄳𑄟𑅅𑄥𑄟𑄳𑄝𑄪𑄘𑄳𑄙𑄥𑄳𑄥 𑄥𑄖𑄳𑄖𑄚𑄳𑄚𑄁 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑅅𑄚𑄁 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨𑅁 𑄇𑄖𑄟𑄬𑄥𑄁 𑄥𑄖𑄳𑄖𑄚𑄳𑄚𑄁? 𑄥𑄖𑄨𑄥𑄟𑄳𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨, 𑄙𑄟𑄳𑄟𑄤𑄨𑄌𑄠𑄥𑄟𑄳𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨, 𑄤𑄩𑄢𑄨𑄠𑄥𑄟𑄳𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨, 𑄛𑄩𑄖𑄨𑄥𑄟𑄳𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨, 𑄛𑄥𑄳𑄥𑄘𑄳𑄙𑄨𑄥𑄟𑄳𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨, 𑄥𑄟𑅅𑄙𑄨𑄥𑄟𑄳𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨, 𑄅𑄛𑄬𑄇𑄳𑄈𑅅𑄥𑄟𑄳𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄨𑅁 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄛𑅅𑄖𑄪𑄞𑅅𑄤𑅅 𑄃𑄢𑄦𑄖𑄮 𑄥𑄟𑄳𑄟𑅅𑄥𑄟𑄳𑄝𑄪𑄘𑄳𑄙𑄥𑄳𑄥 𑄄𑄟𑄬𑄥𑄁 𑄥𑄖𑄳𑄖𑄚𑄳𑄚𑄁 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑅅𑄚𑄁 𑄛𑅅𑄖𑄪𑄞𑅅𑄤𑄮 𑄦𑄮𑄖𑄩’’𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄻𑅁𑄸𑄸𑄹]𑅁 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄛𑅅𑄖𑄪𑄞𑅅𑄤𑅅 𑄃𑄢𑄦𑄖𑄮 𑄥𑄟𑄳𑄟𑅅𑄥𑄟𑄳𑄝𑄪𑄘𑄳𑄙𑄥𑄳𑄥 𑄥𑄝𑄳𑄝𑄬 𑄙𑄟𑄳𑄟𑅅 𑄥𑄖𑄨𑄥𑄟𑄳𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄢𑄖𑄚𑄁 𑄦𑄮𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄝𑄳𑄝𑄬 𑄙𑄟𑄳𑄟𑅅 𑄥𑄖𑄨𑄛𑄑𑄳𑄒𑅅𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄝𑄳𑄝𑄬 𑄙𑄟𑄳𑄟𑅅 𑄥𑄟𑄳𑄟𑄛𑄳𑄛𑄙𑅅𑄚𑅅 ... 𑄄𑄘𑄳𑄙𑄨𑄛𑅅𑄘𑅅 ... 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄠𑅅 ... 𑄝𑄣𑅅 ... 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄖𑄨𑄛𑄑𑄳𑄒𑅅𑄚𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄶𑅁 𑄦𑄬𑄤𑄖𑄳𑄗𑄨𑄇𑄗𑅅

𑄹𑄶𑄷𑅁 𑄃𑄖𑄩𑄖𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄦𑄬𑄤𑄖𑄳𑄗𑄨, 𑄦𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨𑅁 𑄥𑄬𑄤𑄖𑄳𑄗𑄨, 𑄥𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄬𑄤𑄖𑄳𑄗𑄨, 𑄥𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄖𑄳𑄖𑄁 𑄚𑄖𑄳𑄗𑄖𑄳𑄖𑄁, 𑄚𑄖𑄳𑄗𑄖𑄳𑄖𑄁 𑄃𑄖𑄳𑄗𑄖𑄳𑄖𑄁, 𑄃𑄖𑄳𑄗𑄨𑄞𑅅𑄤𑄮 𑄚𑄖𑄳𑄗𑄨𑄞𑅅𑄤𑄮, 𑄚𑄖𑄳𑄗𑄨𑄞𑅅𑄤𑄮 𑄃𑄖𑄳𑄗𑄨𑄞𑅅𑄤𑄮, 𑄃𑄖𑄳𑄗𑄩𑄖𑄨 𑄌 𑄚𑄖𑄳𑄗𑄩𑄖𑄨 𑄌, 𑄚𑄖𑄳𑄗𑄩𑄖𑄨 𑄌 𑄃𑄖𑄳𑄗𑄩𑄖𑄨 𑄌 𑄆𑄇𑄑𑄳𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑅅𑄉𑄬 𑄖𑄎𑄳𑄎𑅅𑄖𑄬𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄚𑅅𑄉𑄖𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄦𑄬𑄤𑄖𑄳𑄗𑄨, 𑄦𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨𑅁 𑄥𑄬𑄤𑄖𑄳𑄗𑄨, 𑄥𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄬𑄤𑄖𑄳𑄗𑄨, 𑄥𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁

ဘတာထဇ္ဇွ ဏတာထဇ္ဇွ, ဏတာထဇ္ဇွ ဘတာထဇ္ဇွ, ဘတာထိဘ်မွှ ဏတာထိဘ်မွှ, ဏတာထိဘ်မွှ ဘတာထိဘ်မွှ, ဘတာထီတိ မ် ဏတာထီတိ မ်, ဏတာထီတိ မ် ဘတာထီတိ မ် ဘောသေသေ ဘောဂဇ္ဇေ သဖြေ သဖြဘ်ဂေ တဇ္ဇိတောတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ...।

ပ၀်ဃုပ်ပဏ်ဏ ဘတာထီတိ? ဂေဗတာထိ, ဂေဗ ဏတာထီတိ। သေဗတာထိ, သေဗ ဏတာထီတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ... သေဗတာထိ, သေဗ ဏတာထီတိ? ဘ်ဖြဏ်တာ। ဘတာထဇ္ဇွ ဏတာထဇ္ဇွ ...ပေ... သဖြေ သဖြဘ်ဂေ တဇ္ဇိတောတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ...।

၇၀၁। ဘတီတံ ဂေဗတာထိ, ဂေဗ ဏတာထီတိ? ဘ်ဖြဏ်တာ। ဂိဏ်တတာထိ, ဂိဏ်တိ ဏတာထီတိ? ဘတီတံ ဘတီတဏ်တိ ဂေဗတာထိ, ဘတီတံ ဘဏ်ဂတဏ်တိ ဂေဗ ဏတာထိ, ဘတီတံ ပ၀်ဃုပ်ပဏ်ဏဏ်တိ ဂေဗ ဏတာထီတိ। သေဗတာထိ, သေဗ ဏတာထီတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ... သေဗတာထိ, သေဗ ဏတာထီတိ? ဘ်ဖြဏ်တာ। ဘတာထဇ္ဇွ ဏတာထဇ္ဇွ, ဏတာထဇ္ဇွ ဘတာထဇ္ဇွ, ဘတာထိဘ်မွှ ဏတာထိဘ်မွှ, ဏတာထိဘ်မွှ ဘတာထိဘ်မွှ, ဘတာထီတိ မ် ဏတာထီတိ မ်, ဏတာထီတိ မ် ဘတာထီတိ မ် ဘောသေသေ ဘောဂဇ္ဇေ သဖြေ သဖြဘ်ဂေ တဇ္ဇိတောတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ...।

ဘဏ်ဂတံ ဂေဗတာထိ, ဂေဗ ဏတာထီတိ? ဘ်ဖြဏ်တာ। ဂိဏ်တတာထိ, ဂိဏ်တိ ဏတာထီတိ? ဘဏ်ဂတံ ဘဏ်ဂတဏ်တိ ဂေဗတာထိ, ဘဏ်ဂတံ ဘတီတဏ်တိ ဂေဗ ဏတာထိ, ဘဏ်ဂတံ ပ၀်ဃုပ်ပဏ်ဏဏ်တိ ဂေဗ ဏတာထီတိ। သေဗတာထိ, သေဗ ဏတာထီတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ... သေဗတာထိ, သေဗ ဏတာထီတိ? ဘ်ဖြဏ်တာ। ဘတာထဇ္ဇွ ဏတာထဇ္ဇွ, ဏတာထဇ္ဇွ ဘတာထဇ္ဇွ ...ပေ... သဖြေ သဖြဘ်ဂေ တဇ္ဇိတောတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ...।

ပ၀်ဃုပ်ပဏ်ဏ ဂေဗတာထိ, ဂေဗ ဏတာထီတိ? ဘ်ဖြဏ်တာ। ဂိဏ်တတာထိ, ဂိဏ်တိ ဏတာထီတိ? ပ၀်ဃုပ်ပဏ်ဏ ပ၀်ဃုပ်ပဏ်ဏဏ်တိ ဂေဗတာထိ, ပ၀်ဃုပ်ပဏ်ဏ ဘတီတဏ်တိ ဂေဗ ဏတာထိ, ပ၀်ဃုပ်ပဏ်ဏ ဘဏ်ဂတဏ်တိ ဂေဗ ဏတာထီတိ। သေဗတာထိ, သေဗ ဏတာထီတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ... သေဗတာထိ, သေဗ ဏတာထီတိ? ဘ်ဖြဏ်တာ। ဘတာထဇ္ဇွ ဏတာထဇ္ဇွ ...ပေ... သဖြေ သဖြဘ်ဂေ တဇ္ဇိတောတိ? ဏ ဂေမံ ဗတာတဝ်ဗေ ...ပေ...।

ဏ ဗတာတဝ်ပံ – ''ဘတီတံ ဂေဗတာထိ, ဂေဗ ဏတာထိ; ဘဏ်ဂတံ ဂေဗတာထိ, ဂေဗ ဏတာထိ; ပ၀်ဃုပ်ပဏ်ဏ ဂေဗတာထိ, ဂေဗ ဏတာထိ''တိ? ဘ်ဖြဏ်တာ। ဘတီတံ

ဘာဏ်ဂတဏ်တိ ဂေမတ်ထိ, ဘတီတံ ပဝ်ဒုပ်ပဏ်ဏ်ဏ်တိ ဂေမတ်ထိ, ဘာဏ်ဂတံ ဘတီတဏ်တိ ဂေမတ်ထိ, ဘာဏ်ဂတံ ပဝ်ဒုပ်ပဏ်ဏ်ဏ်တိ ဂေမတ်ထိ, ပဝ်ဒုပ်ပဏ်ဏ်ံ ဘတီတဏ်တိ ဂေမတ်ထိ, ပဝ်ဒုပ်ပဏ်ဏ်ံ ဘာဏ်ဂတဏ်တိ ဂေမတ်ထိတိ? ဏ ဂေမံ မတ်တပ်ပေ၊ ...ပေ...၊ ဓောဏ ဂိ ဘတီတံ ဂေမတ်ထိ ဂေမ ဏတ်ထိ, ဘာဏ်ဂတံ ဂေမတ်ထိ ဂေမ ဏတ်ထိ, ပဝ်ဒုပ်ပဏ်ဏ်ံ ဂေမတ်ထိ, ဂေမ ဏတ်ထိတိ၊

၇၀၄၊ ဇူပ် ဘတ်ထိတိ? ဂေမတ်ထိ, ဂေမ ဏတ်ထိတိ၊ သေမတ်ထိ, သေမ ဏတ်ထိတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ... သေမတ်ထိ, သေမ ဏတ်ထိတိ? ဘ်ဖဏ်တံ၊ ဘတ်ထဏ္ဍ ဏတ်ထဏ္ဍ, ဏတ်ထဏ္ဍ ဘတ်ထဏ္ဍ, ဘတ်ထိဘ်ဗွ ဏတ်ထိဘ်ဗွ, ဏတ်ထိဘ်ဗွ ဘတ်ထိဘ်ဗွ, ဘတ်ထိတိ မံ ဏတ်ထိတိ မံ, ဏတ်ထိတိ မံ ဘတ်ထိတိ မံ ဘေသေသေ ဘေဂဏ္ဍေ သဖေ သဖဘ်ဂေ တဇ္ဇေတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ...၊

မောဏ် ... သဝ်ဝ် ... သဇ်ဂ်ဏ် ... ဗိဝ်ဝ်ဏ် ဘတ်ထိတိ? ဂေမတ်ထိ, ဂေမ ဏတ်ထိတိ၊ သေမတ်ထိ, သေမ ဏတ်ထိတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ... သေမတ်ထိ, သေမ ဏတ်ထိတိ? ဘ်ဖဏ်တံ၊ ဘတ်ထဏ္ဍ ဏတ်ထဏ္ဍ ...ပေ... သဖေ သဖဘ်ဂေ တဇ္ဇေတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ...၊

ဇူပ် ဂေမတ်ထိ, ဂေမ ဏတ်ထိတိ? ဘ်ဖဏ်တံ၊ ဂ်ဏ်တတ်ထိ, ဂ်ဏ်တိ ဏတ်ထိတိ? ဇူပ် ဇူပဏ်တိ ဂေမတ်ထိ, ဇူပ် မောဏ်တိ ဂေမံ ဏတ်ထိ ...ပေ... ဇူပ် သဝ်ဝ်တိ ဂေမ ဏတ်ထိ ...ပေ... ဇူပ် သဇ်ဂ်ဏ်တိ ဂေမ ဏတ်ထိ ...ပေ... ဇူပ် ဗိဝ်ဝ်ဏဏ်တိ ဂေမ ဏတ်ထိတိ၊ သေမတ်ထိ, သေမ ဏတ်ထိတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ... သေမတ်ထိ, သေမ ဏတ်ထိတိ? ဘ်ဖဏ်တံ၊ ဘတ်ထဏ္ဍ ဏတ်ထဏ္ဍ ...ပေ... သဖေ သဖဘ်ဂေ တဇ္ဇေတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ...၊

မောဏ် ... သဝ်ဝ် ... သဇ်ဂ်ဏ် ... ဗိဝ်ဝ်ဏ် ဂေမတ်ထိ, ဂေမ ဏတ်ထိတိ? ဘ်ဖဏ်တံ၊ ဂ်ဏ်တတ်ထိ, ဂ်ဏ်တိ ဏတ်ထိတိ? ဗိဝ်ဝ်ဏ် ဗိဝ်ဝ်ဏဏ်တိ ဂေမတ်ထိ၊ ဗိဝ်ဝ်ဏ် ဇူပဏ်တိ ဂေမ ဏတ်ထိ ...ပေ... ဗိဝ်ဝ်ဏ် မောဏ်တိ ဂေမ ဏတ်ထိ ...ပေ... ဗိဝ်ဝ်ဏ် သဝ်ဝ်တိ ဂေမ ဏတ်ထိ ...ပေ... ဗိဝ်ဝ်ဏ် သဇ်ဂ်ဏ်တိ ဂေမ ဏတ်ထိတိ၊ သေမတ်ထိ, သေမ ဏတ်ထိတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ... သေမတ်ထိ, သေမ ဏတ်ထိတိ? ဘ်ဖဏ်တံ၊ ဘတ်ထဏ္ဍ ဏတ်ထဏ္ဍ ...ပေ... သဖေ သဖဘ်ဂေ တဇ္ဇေတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ...၊

𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄢𑄫𑄛𑄁 𑄦𑄬𑄤𑄖𑄳𑄗𑄨, 𑄦𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨; 𑄤𑄬𑄘𑄚𑅅 ... 𑄥𑄐𑄳𑄐𑅅 ... 𑄥𑄋𑄳𑄈𑅅𑄢𑅅 ... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄦𑄬𑄤𑄖𑄳𑄗𑄨, 𑄦𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄢𑄫𑄛𑄁 𑄤𑄬𑄘𑄚𑅅𑄖𑄨 𑄦𑄬𑄤𑄖𑄳𑄗𑄨 ...𑄛𑄬... 𑄢𑄫𑄛𑄁 𑄥𑄐𑄳𑄐𑅅𑄖𑄨 𑄦𑄬𑄤𑄖𑄳𑄗𑄨 ...𑄛𑄬... 𑄢𑄫𑄛𑄁 𑄥𑄋𑄳𑄈𑅅𑄢𑅅𑄖𑄨 𑄦𑄬𑄤𑄖𑄳𑄗𑄨 ...𑄛𑄬... 𑄢𑄫𑄛𑄁 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨 𑄦𑄬𑄤𑄖𑄳𑄗𑄨 ... 𑄤𑄬𑄘𑄚𑅅 ... 𑄥𑄐𑄳𑄐𑅅 ... 𑄥𑄋𑄳𑄈𑅅𑄢𑅅 ... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄢𑄫𑄛𑄚𑄳𑄖𑄨 𑄦𑄬𑄤𑄖𑄳𑄗𑄨 ... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄤𑄬𑄘𑄚𑅅𑄖𑄨 𑄦𑄬𑄤𑄖𑄳𑄗𑄨 ... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄥𑄐𑄳𑄐𑅅𑄖𑄨 𑄦𑄬𑄤𑄖𑄳𑄗𑄨 ... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄥𑄋𑄳𑄈𑅅𑄢𑅅𑄖𑄨 𑄦𑄬𑄤𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄬𑄚 𑄦𑄨 𑄢𑄫𑄛𑄁 𑄦𑄬𑄤𑄖𑄳𑄗𑄨, 𑄦𑄬𑄤 𑄚𑄖𑄳𑄗𑄨; 𑄤𑄬𑄘𑄚𑅅 ... 𑄥𑄐𑄳𑄐𑅅 ... 𑄥𑄋𑄳𑄈𑅅𑄢𑅅 ... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄦𑄬𑄤𑄖𑄳𑄗𑄨, 𑄦𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨।

𑄦𑄬𑄤𑄖𑄳𑄗𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄖𑄥𑄳𑄥𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄅𑄛𑄣𑄝𑄳𑄞𑄮 𑄛𑄢𑄨𑄦𑅅𑄚𑄨, 𑄝𑄳𑄢𑄦𑄳𑄟𑄌𑄢𑄨𑄡𑄤𑅅𑄥𑄮 𑄃𑄮𑄙𑄨𑄥𑄮;
𑄛𑄢𑄨𑄐𑄳𑄐𑅅 𑄇𑅅𑄟𑄢𑅅𑄉𑄛𑄳𑄛𑄦𑅅𑄚𑄁, 𑄥𑄝𑄳𑄝𑄟𑄖𑄳𑄗𑄩𑄖𑄨 𑄃𑅅𑄡𑄖𑄚𑄁;
𑄃𑄖𑄩𑄖𑅅𑄚𑅅𑄉𑄖𑄮 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮 [𑄃𑄖𑄩𑄖𑅅𑄚𑅅𑄉𑄖𑄬𑄥𑄪 𑄃𑄚𑄳𑄖𑄮 (𑄥𑄩।)], 𑄥𑄝𑄳𑄝𑄬 𑄙𑄟𑄳𑄟𑅅
𑄥𑄖𑄨𑄛𑄑𑄳𑄒𑅅𑄚𑅅।

𑄦𑄬𑄤𑄖𑄳𑄗𑄨 𑄦𑄬𑄤 𑄚𑄖𑄳𑄗𑄩𑄖𑄨।

𑄛𑄒𑄟𑄤𑄉𑄳𑄉𑄮

𑄟𑄦𑅅𑄤𑄉𑄳𑄉𑄮।

𑄸। 𑄘𑄪𑄖𑄨𑄡𑄤𑄉𑄳𑄉𑄮

(𑄷𑄶) 𑄷। 𑄛𑄢𑄫𑄛𑄦𑅅𑄢𑄇𑄗𑅅

𑄹𑄶𑄷। 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄳𑄇𑄤𑄨𑄥𑄳𑄥𑄑𑄳𑄒𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄢𑅅𑄉𑄮 𑄇𑅅𑄟𑄢𑅅𑄉𑄮 𑄇𑅅𑄟𑄢𑅅𑄉𑄛𑄢𑄨𑄡𑄪𑄑𑄳𑄒𑅅𑄚𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄇𑅅𑄟𑄮𑄊𑄮 𑄇𑅅𑄟𑄡𑄮𑄉𑄮 𑄇𑅅𑄟𑄌𑄳𑄍𑄚𑄳𑄘𑄚𑄩𑄤𑄢𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... ।

ထတဲထိ ဘဇဂတွ ဏဂွ ဂေါဏဂွ ဂေါဏဂပဏိယုဝဋ္ဌဏ်ဏ ဂေါဏဂသံယွဒ္ဒဏ ဂေါ့ဃွ ဂေါယွဂွ ဂေါဝဲ၁ဏဲ၁ဏီမဇဏ္ဏဏ်တိ ? ဘ်ဖေါဏ်တ်။ ဂဇဲဝ် ထတဲထိ ဘဇဂတွ ဏဂွ ဂေါဏဂွ ဂေါဏဂပဏိယုဝဋ္ဌဏ်ဏ ဂေါဏဂသံယွဒ္ဒဏ ဂေါ့ဃွ ဂေါယွဂွ ဂေါဝဲ၁ဏဲ၁ဏီမဇဏ္ဏ်, ဏွ ၁ မတ ဇေ မတဲတဝဲဖေ – ''ဘတဲထိ ဘဇဂတွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ''တိ။

ဘတဲထိ ပုထုဇ္ဇဒထသ်သ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ, ဘတဲထိ တသ်သ ဏဂွ ဂေါဏဂွ ဂေါဏဂပဏိယုဝဋ္ဌဏ်ဏ ဂေါဏဂသံယွဒ္ဒဏ ဂေါ့ဃွ ဂေါယွဂွ ဂေါဝဲ၁ဏဲ၁ဏီမဇဏ္ဏဏ်တိ ? ဘ်ဖေါဏ်တ်။ ဘတဲထိ ဘဇဂတွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ, ဘတဲထိ တသ်သ ဏဂွ ဂေါဏဂွ ဂေါဏဂပဏိယုဝဋ္ဌဏ်ဏ ...ပေ... ဂေါဝဲ၁ဏဲ၁ဏီမဇဏ္ဏဏ်တိ ? ထ ဂေမ် မတဲတဝဲဖေ ...ပေ...။

ဘတဲထိ ဘဇဂတွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ, ထတဲထိ တသ်သ ဏဂွ ဂေါဏဂွ ဂေါဏဂပဏိယုဝဋ္ဌဏ်ဏ ...ပေ... ဂေါဝဲ၁ဏဲ၁ဏီမဇဏ္ဏဏ်တိ ? ဘ်ဖေါဏ်တ်။ ဘတဲထိ ပုထုဇ္ဇဒထသ်သ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ, ထတဲထိ တသ်သ ဏဂွ ဂေါဏဂွ ဂေါဏဂပဏိယုဝဋ္ဌဏ်ဏ ...ပေ... ဂေါဝဲ၁ဏဲ၁ဏီမဇဏ္ဏဏ်တိ ? ထ ဂေမ် မတဲတဝဲဖေ ...ပေ...။

ဘတဲထိ ဘဇဂတွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီတိ ? ဘ်ဖေါဏ်တ်။ ဇေထဋ္ဌဏေဏ်တိ ? ဂဏ်၁ ဂိ ဖဲဇဂေါယိဂေါ ဝေမတ် ဘဇဂတွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ ဘုပသံဂဇဏ်တီတိ။

ဖဲဇဂေါယိဂေါ ဝေမတ် ဘဇဂတွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ ဘုပသံဂဇဏ်တီတိ ? ဘ်ဖေါဏ်တ်။ ဘတဲထိ ဖဲဇဂေါယိဂေါဏ ဝေမတ်ဏ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီတိ ? ထ ဂေမ် မတဲတဝဲဖေ ...ပေ...။

ထတဲထိ ဖဲဇဂေါယိဂေါဏ ဝေမတ်ဏ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီတိ ? ဘ်ဖေါဏ်တ်။ ဂဇဲဝ် ထတဲထိ ဖဲဇဂေါယိဂေါဏ ဝေမတ်ဏ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ, ဏွ ၁ မတ ဇေ မတဲတဝဲဖေ – ''ဖဲဇဂေါယိဂေါ ဝေမတ် ဘဇဂတွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ ဘုပသံဂဇဏ်တီ''တိ။

ဖဲဇဂေါယိဂေါ ဝေမတ် ဘဇဂတွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ ဘုပသံဂဇဏ်တီတိ ? ဘ်ဖေါဏ်တ်။ ဖဲဇဂေါယိဂေါ ဝေမတ် ဘတဲတဏွ ဘသုဝ် သုဂေါဇမိသ်သဋ္ဌဏီ

ဘုပသံဂဏ္ဍတိ, ဘၼိၜေသံ ဘသုပ် သုကၢာမိသဵသၾဴးၾး ဘုပသံဂဏ္ဍတိ, တသဵသ ဘသုပ် သုကၢာမိသဵသၾဴးၾး ဘုပသံဂဏ္ဍတီတိ? ꩰ ဂေမံ ဗတ်တပ်ပေ ...ပေ...।

ၯဝဏၢယိၢ ဝေဗတ် ၽေမ ဘတ်တၽ္ဂ ꩰ ဘၼိၜေသံ ꩰ တသဵသ ဘသုပ် သုကၢာမိသဵသၾဴးၾး ဘုပသံဂဏ္ဍတီတိ? ဘ်ဖဏ္ဍတ်। ဂၼိပ် ၯဝဏၢယိၢ ဝေဗတ် ၽေမ ဘတ်တၽ္ဂ ꩰ ဘၼိၜေသံ ꩰ တသဵသ ဘသုပ် သုကၢာမိသဵသၾဴးၾး ဘုပသံဂဏ္ဍတိ, ၽ္ဂ ဎ ဗတ ဇေ ဗတ်တပ်ပေ – ''ၯဝဏၢယိၢ ဝေဗတ် ဘဏဂတ္ဂ ဘသုပ် သုကၢာမိသဵသၾဴးၾး ဘုပသံဂဏ္ဍတီ''တိ।

ၯဝဏၢယိၢ ဝေဗတ် ဘဏဂတ္ဂ ဘသုပ် သုကၢာမိသဵသၾဴးၾး ဘုပသံဂဏ္ဍတီတိ? ဘ်ဖဏ္ဍတ်। လ္ဂဖၡူပေဂိ ဘုပသံဂဏ္ဍတီတိ? ꩰ ဂေမံ ဗတ်တပ်ပေ ...ပေ...।

၃၀၈। ၯဝဏၢယိၢ ဝေဗတ် ဘဏဂတ္ဂ ဘသုပ် သုကၢာမိသဵသၾဴးၾး ဘုပသံဂဏ္ဍတီတိ? ဘ်ဖဏ္ဍတ်। ကိ ကဏဖ်တိ? ဂၽၥ ဂိ မိဖတိ ဂိဂယိသဵသ်ဖတိ। ဘတ်ထိ ဘဏဂတ္ဂ မိဖတီတိ? ꩰ ဂေမံ ဗတ်တပ်ပေ ...ပေ...।

ဘတ်ထိ ဘဏဂတ္ဂ မိဖတီတိ? ဘ်ဖဏ္ဍတ်। ဘတ်ထိ ဘဏဂတ္ဂ သတ်ထင် မိဖတိ, ဝၯဖေ မိဖတိ, သၜ်ၶေ မိဖတိ, သိကၢာယ မိဖတိ, ပပ်ပဏ္ဍတေ မိဖတိ, ဘပဏ္ဍတေ မိဖတိ, ပပ်ပဏ္ဍတ်ပဏ္ဍတေ မိဖတိ, ဘိၥပ်ပပဝ်ပယတ်ပၾ်ပဝ်ပသဖုပ်ပၽ္ဍေသု ဝၯဖေသု မိဖတီတိ? ꩰ ဂေမံ ဗတ်တပ်ပေ ...ပေ...।

ꩰတ်ထိ ဘဏဂတ္ဂ သတ်ထင် မိဖတိ, ဝၯဖေ မိဖတိ, သၜ်ၶေ မိဖတိ, သိကၢာယ မိဖတိ, ပပ်ပဏ္ဍတေ မိဖတိ, ဘပဏ္ဍတေ မိဖတိ, ပပ်ပဏ္ဍတ်ပဏ္ဍတေ မိဖတိ, ဘိၥပ်ပပဝ်ပယတ်ပၾ်ပဝ်ပသဖုပ်ပၽ္ဍေသု ဝၯဖေသု မိဖတီတိ? ဘ်ဖဏ္ဍတ်। ဂၼိပ် ꩰတ်ထိ ဘဏဂတ္ဂ သတ်ထင် မိဖတိ ...ပေ... ဘိၥပ်ပပဝ်ပယတ်ပၾ်ပဝ်ပသဖုပ်ပၽ္ဍေသု ဝၯဖေသု မိဖတိ, ၽ္ဂ ဎ ဗတ ဇေ ဗတ်တပ်ပေ – ''ဘတ်ထိ ဘဏဂတ္ဂ မိဖတီ''တိ।

ဘတ်ထိ ပထဝိဒၽသဵသ မိဖတိ, ဘတ်ထိ တသဵသ သတ်ထင် မိဖတိ ...ပေ... ဘိၥပ်ပပဝ်ပယတ်ပၾ်ပဝ်ပသဖုပ်ပၽ္ဍေသု ဝၯဖေသု မိဖတီတိ? ဘ်ဖဏ္ဍတ်। ဘတ်ထိ ဘဏဂတ္ဂ မိဖတိ, ဘတ်ထိ တသဵသ သတ်ထင် မိဖတိ ...ပေ... ဘိၥပ်ပပဝ်ပယတ်ပၾ်ပဝ်ပသဖုပ်ပၽ္ဍေသု ဝၯဖေသု မိဖတီတိ? ꩰ ဂေမံ ဗတ်တပ်ပေ ...ပေ...।

𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄤𑄨𑄟𑄖𑄨, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄥𑄖𑄴𑄗𑄢𑄨 𑄤𑄨𑄟𑄖𑄨 ...𑄛𑄬... 𑄄𑄘𑄛𑄴𑄛𑄌𑄴𑄌𑄡𑄖𑅄𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬𑄥𑄪 𑄙𑄟𑄴𑄟𑄬𑄥𑄪 𑄤𑄨𑄟𑄖𑄩𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄃𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄤𑄨𑄟𑄖𑄨, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄥𑄖𑄴𑄗𑄢𑄨 𑄤𑄨𑄟𑄖𑄨 ...𑄛𑄬... 𑄄𑄘𑄛𑄴𑄛𑄌𑄴𑄌𑄡𑄖𑅄𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄚𑄴𑄚𑄬𑄥𑄪 𑄙𑄟𑄴𑄟𑄬𑄥𑄪 𑄤𑄨𑄟𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨 𑄇𑄨𑄥𑄴𑄥 𑄚𑄨𑄥𑄴𑄥𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄥𑄨𑄖𑄛𑄩𑄖𑄈𑅄𑄡𑄨𑄖𑄥𑅄𑄡𑄨𑄖𑄥𑄴𑄥 𑄚𑄨𑄥𑄴𑄥𑄚𑄴𑄘𑄮𑄖𑄨𑅁 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨 𑄃𑄥𑄨𑄖𑄛𑄩𑄖𑄈𑅄𑄡𑄨𑄖𑄥𑅄𑄡𑄨𑄖𑄥𑄴𑄥 𑄚𑄨𑄥𑄴𑄥𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄡𑄬 𑄇𑄬𑄌𑄨 𑄃𑄥𑄨𑄖𑄁 𑄛𑄩𑄖𑄁 𑄈𑅄𑄡𑄨𑄖𑄁 𑄥𑅄𑄡𑄨𑄖𑄁, 𑄥𑄝𑄴𑄝𑄬𑄥𑄁𑄡𑄬𑄤 𑄃𑄖𑄴𑄗𑄨 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄡𑄬 𑄇𑄬𑄌𑄨 𑄃𑄥𑄨𑄖𑄁 𑄛𑄩𑄖𑄁 𑄈𑅄𑄡𑄨𑄖𑄁 𑄥𑅄𑄡𑄨𑄖𑄁, 𑄥𑄝𑄴𑄝𑄬𑄥𑄁𑄡𑄬𑄤 𑄃𑄖𑄴𑄗𑄨 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄘𑅄𑄢𑄇𑅄 𑄃𑄥𑄨𑄖𑄁 𑄛𑄩𑄖𑄁 𑄈𑅄𑄡𑄨𑄖𑄁 𑄥𑅄𑄡𑄨𑄖𑄁, 𑄃𑄖𑄴𑄗𑄨 𑄘𑅄𑄢𑄇𑅄𑄚𑄁 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄛𑄕𑄴𑄓𑄇𑅄 𑄃𑄥𑄨𑄖𑄁 𑄛𑄩𑄖𑄁 𑄈𑅄𑄡𑄨𑄖𑄁 𑄥𑅄𑄡𑄨𑄖𑄁, 𑄃𑄖𑄴𑄗𑄨 𑄛𑄕𑄴𑄓𑄇𑅄𑄚𑄁 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄘𑄬𑄤𑅄 𑄃𑄥𑄨𑄖𑄁 𑄛𑄩𑄖𑄁 𑄈𑅄𑄡𑄨𑄖𑄁 𑄥𑅄𑄡𑄨𑄖𑄁, 𑄃𑄖𑄴𑄗𑄨 𑄘𑄬𑄤𑅄𑄚𑄁 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄶𑄾𑅁 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨 𑄃𑄥𑄨𑄖𑄛𑄩𑄖𑄈𑅄𑄡𑄨𑄖𑄥𑅄𑄡𑄨𑄖𑄥𑄴𑄥 𑄚𑄨𑄥𑄴𑄥𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑅄𑄥𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑄖𑄮 𑄅𑄌𑄴𑄌𑅄𑄢𑄛𑄥𑄴𑄥𑅄𑄤𑄮 𑄃𑄥𑄨𑄖𑄛𑄩𑄖𑄈𑅄𑄡𑄨𑄖𑄥𑅄𑄡𑄨𑄖𑄥𑄴𑄥 𑄚𑄨𑄥𑄴𑄥𑄚𑄴𑄘𑄮, 𑄃𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑅄𑄥𑄡𑄮𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨 𑄃𑄥𑄨𑄖𑄛𑄩𑄖𑄈𑅄𑄡𑄨𑄖𑄥𑅄𑄡𑄨𑄖𑄥𑄴𑄥 𑄚𑄨𑄥𑄴𑄥𑄚𑄴𑄘𑄮, 𑄃𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑅄𑄥𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨 𑄃𑄥𑄨𑄖𑄛𑄩𑄖𑄈𑅄𑄡𑄨𑄖𑄥𑅄𑄡𑄨𑄖𑄥𑄴𑄥 𑄚𑄨𑄥𑄴𑄥𑄚𑄴𑄘𑄮, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑅄𑄥𑄡𑄮𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄃𑄢𑄦𑄖𑄮 𑄅𑄌𑄴𑄌𑅄𑄢𑄛𑄥𑄴𑄥𑅄𑄤𑄮

𑄃𑄥𑄨𑄖𑄛𑄩𑄖𑄈𑄂𑄡𑄨𑄖𑄥𑄂𑄡𑄨𑄖𑄥𑄴𑄥 𑄚𑄨𑄥𑄴𑄥𑄚𑄴𑄘𑄮, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄂𑄥𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄽𑄶𑅁 𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄢𑄦𑄂 𑄟𑄬𑄗𑄪𑄚𑄁 𑄙𑄟𑄴𑄟𑄁 𑄛𑄑𑄨𑄥𑄬𑄤𑄬𑄡𑄴𑄡, 𑄟𑄬𑄗𑄪𑄚𑄁 𑄅𑄛𑄴𑄛𑄂𑄘𑄬𑄡𑄴𑄡 [𑄟𑄬𑄗𑄪𑄚𑄁 𑄙𑄟𑄴𑄟𑄁 𑄅𑄛𑄴𑄛𑄂𑄘𑄬𑄡𑄴𑄡 (𑄥𑄩𑅁 𑄥𑄴𑄡𑄂𑅁)], 𑄛𑄪𑄖𑄴𑄖𑄥𑄟𑄴𑄝𑄂𑄙𑄥𑄡𑄚𑄁 𑄃𑄎𑄴𑄏𑄂𑄤𑄥𑄬𑄡𑄴𑄡, 𑄇𑄂𑄥𑄨𑄇𑄌𑄚𑄴𑄘𑄚𑄁 𑄛𑄌𑄴𑄌𑄚𑄪𑄞𑄤𑄬𑄡𑄴𑄡, 𑄟𑄂𑄣𑄂𑄉𑄚𑄴𑄙𑄤𑄨𑄣𑄬𑄛𑄚𑄁 𑄙𑄂𑄢𑄬𑄡𑄴𑄡, 𑄎𑄂𑄖𑄢𑄫𑄛𑄢𑄎𑄖𑄁 𑄥𑄂𑄘𑄨𑄡𑄬𑄡𑄴𑄡𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄃𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨, 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄟𑄬𑄗𑄪𑄚𑄁 𑄙𑄟𑄴𑄟𑄁 𑄛𑄑𑄨𑄥𑄬𑄤𑄬𑄡𑄴𑄡, 𑄟𑄬𑄗𑄪𑄚𑄁 𑄅𑄛𑄴𑄛𑄂𑄘𑄬𑄡𑄴𑄡, 𑄛𑄪𑄖𑄴𑄖𑄥𑄟𑄴𑄝𑄂𑄙𑄥𑄡𑄚𑄁 𑄃𑄎𑄴𑄏𑄂𑄤𑄥𑄬𑄡𑄴𑄡, 𑄇𑄂𑄥𑄨𑄇𑄌𑄚𑄴𑄘𑄚𑄁 𑄛𑄌𑄴𑄌𑄚𑄪𑄞𑄤𑄬𑄡𑄴𑄡, 𑄟𑄂𑄣𑄂𑄉𑄚𑄴𑄙𑄤𑄨𑄣𑄬𑄛𑄚𑄁 𑄙𑄂𑄢𑄬𑄡𑄴𑄡, 𑄎𑄂𑄖𑄢𑄫𑄛𑄢𑄎𑄖𑄁 𑄥𑄂𑄘𑄨𑄡𑄬𑄡𑄴𑄡𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨, 𑄃𑄢𑄦𑄂 𑄟𑄬𑄗𑄪𑄚𑄁 𑄙𑄟𑄴𑄟𑄁 𑄛𑄑𑄨𑄥𑄬𑄤𑄬𑄡𑄴𑄡, 𑄟𑄬𑄗𑄪𑄚𑄁 𑄅𑄛𑄴𑄛𑄂𑄘𑄬𑄡𑄴𑄡, 𑄛𑄪𑄖𑄴𑄖𑄥𑄟𑄴𑄝𑄂𑄙𑄥𑄡𑄚𑄁 𑄃𑄎𑄴𑄏𑄂𑄤𑄥𑄬𑄡𑄴𑄡, 𑄇𑄂𑄥𑄨𑄇𑄌𑄚𑄴𑄘𑄚𑄁 𑄛𑄌𑄴𑄌𑄚𑄪𑄞𑄤𑄬𑄡𑄴𑄡, 𑄟𑄂𑄣𑄂𑄉𑄚𑄴𑄙𑄤𑄨𑄣𑄬𑄛𑄚𑄁 𑄙𑄂𑄢𑄬𑄡𑄴𑄡, 𑄎𑄂𑄖𑄢𑄫𑄛𑄢𑄎𑄖𑄁 𑄥𑄂𑄘𑄨𑄡𑄬𑄡𑄴𑄡𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨, 𑄚 𑄌 𑄃𑄢𑄦𑄂 𑄟𑄬𑄗𑄪𑄚𑄁 𑄙𑄟𑄴𑄟𑄁 𑄛𑄑𑄨𑄥𑄬𑄤𑄬𑄡𑄴𑄡, 𑄟𑄬𑄗𑄪𑄚𑄁 𑄅𑄛𑄴𑄛𑄂𑄘𑄬𑄡𑄴𑄡, 𑄛𑄪𑄖𑄴𑄖𑄥𑄟𑄴𑄝𑄂𑄙𑄥𑄡𑄚𑄁 𑄃𑄎𑄴𑄏𑄂𑄤𑄥𑄬𑄡𑄴𑄡, 𑄇𑄂𑄥𑄨𑄇𑄌𑄚𑄴𑄘𑄚𑄁 𑄛𑄌𑄴𑄌𑄚𑄪𑄞𑄤𑄬𑄡𑄴𑄡, 𑄟𑄂𑄣𑄂𑄉𑄚𑄴𑄙𑄤𑄨𑄣𑄬𑄛𑄚𑄁 𑄙𑄂𑄢𑄬𑄡𑄴𑄡, 𑄎𑄂𑄖𑄢𑄫𑄛𑄢𑄎𑄖𑄁 𑄥𑄂𑄘𑄨𑄡𑄬𑄡𑄴𑄡𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄨, 𑄚 𑄌 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄟𑄬𑄗𑄪𑄚𑄁 𑄙𑄟𑄴𑄟𑄁 𑄛𑄑𑄨𑄥𑄬𑄤𑄬𑄡𑄴𑄡, 𑄟𑄬𑄗𑄪𑄚𑄁 𑄅𑄛𑄴𑄛𑄂𑄘𑄬𑄡𑄴𑄡, 𑄛𑄪𑄖𑄴𑄖𑄥𑄟𑄴𑄝𑄂𑄙𑄥𑄡𑄚𑄁 𑄃𑄎𑄴𑄏𑄂𑄤𑄥𑄬𑄡𑄴𑄡, 𑄇𑄂𑄥𑄨𑄇𑄌𑄚𑄴𑄘𑄚𑄁 𑄛𑄌𑄴𑄌𑄚𑄪𑄞𑄤𑄬𑄡𑄴𑄡, 𑄟𑄂𑄣𑄂𑄉𑄚𑄴𑄙𑄤𑄨𑄣𑄬𑄛𑄚𑄁 𑄙𑄂𑄢𑄬𑄡𑄴𑄡, 𑄎𑄂𑄖𑄢𑄫𑄛𑄢𑄎𑄖𑄁 𑄥𑄂𑄘𑄨𑄡𑄬𑄡𑄴𑄡𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑄖𑄮 𑄢𑄂𑄉𑄮 𑄛𑄦𑄩𑄚𑄮 𑄅𑄌𑄴𑄍𑄨𑄚𑄴𑄚𑄟𑄫𑄣𑄮 𑄖𑄂𑄣𑄂𑄤𑄖𑄴𑄗𑄪𑄇𑄖𑄮 𑄃𑄚𑄞𑄂𑄤𑄋𑄴𑄇𑄖𑄮 𑄃𑄂𑄡𑄖𑄨𑄁 𑄃𑄚𑄪𑄛𑄴𑄛𑄂𑄘𑄙𑄟𑄴𑄟𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑄖𑄮 𑄢𑄂𑄉𑄮 𑄛𑄦𑄩𑄚𑄮 𑄅𑄌𑄴𑄍𑄨𑄚𑄴𑄚𑄟𑄫𑄣𑄮 𑄖𑄂𑄣𑄂𑄤𑄖𑄴𑄗𑄪𑄇𑄖𑄮 𑄃𑄚𑄞𑄂𑄤𑄋𑄴𑄇𑄖𑄮 𑄃𑄂𑄡𑄖𑄨𑄁 𑄃𑄚𑄪𑄛𑄴𑄛𑄂𑄘𑄙𑄟𑄴𑄟𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩''𑄖𑄨𑅁

𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄥𑄪𑄌𑄨 𑄥𑄪𑄇𑄴𑄇𑄤𑄨𑄥𑄴𑄥𑄑𑄴𑄒𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑄖𑄮 𑄘𑄮𑄥𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄟𑄮𑄦𑄮 𑄛𑄦𑄩𑄚𑄮 ... 𑄟𑄂𑄚𑄮 𑄛𑄦𑄩𑄚𑄮 ... 𑄘𑄨𑄑𑄴𑄒𑄨 𑄛𑄦𑄩𑄚𑄂 ... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄂 𑄛𑄦𑄩𑄚𑄂 ... 𑄗𑄨𑄚𑄁 𑄛𑄦𑄩𑄚𑄁 ... 𑄅𑄘𑄴𑄙𑄌𑄴𑄌𑄁 𑄛𑄦𑄩𑄚𑄁 ... 𑄃𑄦𑄨𑄢𑄨𑄇𑄁 𑄛𑄦𑄩𑄚𑄁 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄛𑄦𑄩𑄚𑄁 𑄅𑄌𑄴𑄍𑄨𑄚𑄴𑄚𑄟𑄫𑄣𑄁 𑄖𑄂𑄣𑄂𑄤𑄖𑄴𑄗𑄪𑄇𑄖𑄁

ဘဏဘ်ာမဧၢဂတ် ဘ်ာယတိ ဘဏုပ်ပ်ာဂဖဲဖဏတိ? ဘ်ာဖဏတ်၊ ဂဆဲဝိ ဘဇဂတွ် ဘဏွတ်တပ်ပ် ပဂီဏ် ဘုဝဲသိဏဏဖူလ် တလ်မတ်ထုဂတ် ဘဏဘ်ာမဧၢဂတ် ဘ်ာယတိ ဘဏုပ်ပ်ာဂဖဲဖ်, ဏွ် ဝ မတ ဇေ မတ်တဝ်ပေ – ''ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိ''တိ၊

၆၇၈၊ ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိတိ? ဘ်ာဖဏတ်၊ ဏဏု ဘဇဂတွ် ဏဂပ်ပဂ်ဏ်ယ ဖဂ်ဂွ် ဘ်ာမိတွ်တိ? ဘ်ာဖဏတ်၊ ဂဆဲဝိ ဘဇဂတွ် ဏဂပ်ပဂ်ဏ်ယ ဖဂ်ဂွ် ဘ်ာမိတွ်, ဏွ် ဝ မတ ဇေ မတ်တဝ်ပေ – ''ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိ''တိ၊

ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိတိ? ဘ်ာဖဏတ်၊ ဏဏု ဘဇဂတွ် ဏဂပ်ပဂ်ဏ်ယ သတိပဏ္ဍၟဏဏ် ဘ်ာမိတ် ...ပေ... သဖဲဖပ်ပဂ်ဏ် ဘ်ာမိတ် ... ဘိဝ်ဂိပ်ဝ် ဘ်ာမိတ် ... ဘိဏဥ်ယ် ဘ်ာမိတ် ... ဗလ် ဘ်ာမိတ် ...ပေ... ပွတ္တသဧၢဂ် ဘ်ာမိတ်တိ? ဘ်ာဖဏတ်၊ ဂဆဲဝိ ဘဇဂတွ် ဏဂပ်ပဂ်ဏ်ယ ပွတ္တသဧၢဂ် ဘ်ာမိတ်, ဏွ် ဝ မတ ဇေ မတ်တဝ်ပေ – ''ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိ''တိ၊

ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိတိ? ဘ်ာဖဏတ်၊ ဏဏု ဘဇဂတွ် ဥွသပ်ပဂ်ဏ်ယ ...ပေ... ဖွဂပ်ပဂ်ဏ်ယ ...ပေ... ဘဏွတ်တပ်ပပဂ်ဏ်ယ ဖဂ်ဂွ် ဘ်ာမိတွ် ...ပေ... ပွတ္တသဧၢဂ် ဘ်ာမိတ်တိ? ဘ်ာဖဏတ်၊ ဂဆဲဝိ ဘဇဂတွ် ဘဏွတ်တပ်ပပဂ်ဏ်ယ ပွတ္တသဧၢဂ် ဘ်ာမိတ်, ဏွ် ဝ မတ ဇေ မတ်တဝ်ပေ – ''ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိ''တိ၊

ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိတိ? ဘ်ာဖဏတ်၊ ဏဏု ဘဇဂ် မိတဏ်ဂွ် မိတဥ်ွသွ် မိတဖွဂွ် ဂတဂဇဏိယွ် ဘွဂိတဘ်ာတွ် ဘဏုပ်ပတ်တသာတ်ထွ် ပဇိကၤဖိဏာဘမသ်ယွဇွ် သဖဲဖာဆဲဆဲမိဖုတ်တွ် ဘုကၤဖိတ်တပလိဃွ် သဧၢဂိဏာဏပဇိဂွ် ဘဝ်ပူဏ်ဂေသိဂွ် ဏိဇဂ်ဂဏွ် ဘဇိယွ် ပဏ်ဏဝ်ဂဏွ် ပဏ်ဏဘ်ာတွ် မိသဆဲဆုတ်တွ် သုမိဏိတမိဇယွ်, ဥကၤဂ် တသ်ာသ ပဇိဆဲဆဲတ်, သဖုာယွ် ပဂီဏွ်, ဏိတွ်ဂွ် သဝဲသိဂတွ်, ဖဂ်ဂွ် ဘ်ာမိတွ်, ဘဘိဆဲဇေယ်၊ ဘဘိဆဲဆဲတ်, ပဇိဆဲဇေယ်၊ ပဇိဆဲဆဲတ်, ပဂ်တဝ်ပ် ပဂီဏ်, ဘ်ာမေတဝ်ပ် ဘ်ာမိတ်, သဝဲသိဂ်တဝ်ပ် သဝဲသိဂတဏတိ? ဘ်ာဖဏတ်၊ ဂဆဲဝိ ဘဇဂ် မိတဏ်ဂွ် မိတဥ်ွသွ် မိတဖွဂွ် ဂတဂဇဏိယွ် ...ပေ... သဝဲသိဂ်တဝ်ပ် သဝဲသိဂတ်, ဏွ် ဝ မတ ဇေ မတ်တဝ်ပေ – ''ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိ''တိ၊

၆၇၉၊ ဘတ်ာထိ ဘဇဂတွ် ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိတိ? သဂဖဲဖဂုသလသ်ာသ ဘဇဂတွ် ဘတ်ာထိ ဘသုဝိ သုကၤဂမိသ်ာသဏ္ဍၟဏိ, ပဇဂဖဲဖဂုသလသ်ာသ ဘဇဂတွ်

ဏတဲထိ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ၊ သဂဏဲဏကျသလသဿ ဘဇေဂတ္တ ဘတဲထိ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဘဲဖဏတဲ၊ ပဇေဂဏဲဏကျသလသဿ ဘဇေဂတ္တ ဘတဲထိ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဏ ဂေမဲ မတဲတဖဲဖေ ...ပေ...၊

ပဇေဂဏဲဏကျသလသဿ ဘဇေဂတ္တ ဏတဲထိ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဘဲဖဏတဲ၊ သဂဏဲဏကျသလသဿ ဘဇေဂတ္တ ဏတဲထိ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဏ ဂေမဲ မတဲတဖဲဖေ ...ပေ...၊

သဂဏဲဏကျသလသဿ ဘဇေဂတ္တ ဇဂ္ဂ ပဂီဏ္ဏ, ဘတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဘဲဖဏတဲ၊ ပဇေဂဏဲဏကျသလသဿ ဘဇေဂတ္တ ဇဂ္ဂ ပဂီဏ္ဏ, ဘတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဏ ဂေမဲ မတဲတဖဲဖေ ...ပေ...၊

သဂဏဲဏကျသလသဿ ဘဇေဂတ္တ ဝွသ္သ ပဂီဏ္ဏ ...ပေ... ဖွဂ္ဂ ပဂီဏ္ဏ ...ပေ... ဘဏ္ဏတဲတပဲပ ပဂီဏ, ဘတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဘဲဖဏတဲ၊ ပဇေဂဏဲဏကျသလသဿ ဘဇေဂတ္တ ဘဏ္ဏတဲတပဲပ ပဂီဏ, ဘတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဏ ဂေမဲ မတဲတဖဲဖေ ...ပေ...၊

သဂဏဲဏကျသလသဿ ဘဇေဂတ္တ ဇဂပဲပဂဏဲယ ဖဂိဂ္ဂ ဘဲမိတ္တ ...ပေ... ဖွတ္တသဇဂ ဘဲမိတ ...ပေ... ဝွသပဲပဂဏဲယ ...ပေ... ဖွဂပဲပဂဏဲယ ...ပေ... ဘဏ္ဏတဲတပဲပပဂဏဲယ ဖဂိဂ္ဂ ဘဲမိတ္တ ...ပေ... ဖွတ္တသဇဂ ဘဲမိတ, ဘတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဘဲဖဏတဲ၊ ပဇေဂဏဲဏကျသလသဿ ဘဇေဂတ္တ ဘဏ္ဏတဲတပဲပပဂဏဲယ ဖွတ္တသဇဂ ဘဲမိတ, ဘတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဏ ဂေမဲ မတဲတဖဲဖေ ...ပေ...၊

သဂဏဲဏကျသလ္လ ဘဇေဂ မီတဇဂ္ဂ မီတဝွသ္သ မီတဖွဂ္ဂ ...ပေ... သဖဲဆိကဲတဖဲဖ သဖဲဆိကတ, ဘတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဘဲဖဏတဲ၊ ပဇေဂဏဲဏကျသလ္လ ဘဇေဂ မီတဇဂ္ဂ မီတဝွသ္သ မီတဖွဂ္ဂ ...ပေ... သဖဲဆိကဲတဖဲဖ သဖဲဆိကတ, ဘတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဏ ဂေမဲ မတဲတဖဲဖေ ...ပေ...၊

ပဇေဂဏဲဏကျသလသဿ ဘဇေဂတ္တ ဇဂ္ဂ ပဂီဏ္ဏ, ဏတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဘဲဖဏတဲ၊ သဂဏဲဏကျသလသဿ ဘဇေဂတ္တ ဇဂ္ဂ ပဂီဏ္ဏ, ဏတဲထိ တသဿ ဘသုမိ သုက်ကမိသဿသဇ္ဇေဇီတိ? ဏ ဂေမဲ မတဲတဖဲဖေ ...ပေ...၊

ပဏဂဖ်ဖကုသလသ်သ ဘာဏဂတ္တ ၂ွသွ ပဂီဏ္ဍ ...ပေ... ဖွဂ္ဂ ပဂီဏ္ဍ ...ပေ... ဘာဏ္ဍတ်တပ်ပ် ပဂီဏ္ဍံ, ဏတ်ထိ တသ်သ ဘာသုမိ သုက်ကမိသ်သဏ္ဍဏီတိ ? ဘ်ဖဏ္ဍတ်၊ သဂဖ်ဖကုသလသ်သ ဘာဏဂတ္တ ဘာဏ္ဍတ်တပ်ပ် ပဂီဏ္ဍံ, ဏတ်ထိ တသ်သ ဘာသုမိ သုက်ကမိသ်သဏ္ဍဏီတိ ? ဏ ဂေမံ မတ်တပိပေ ...ပေ...။

ပဏဂဖ်ဖကုသလသ်သ ဘာဏဂတ္တ ဏ်ဂပ်ပဂ်ဏ္ဍယ ဖဂ်ဂ္ဂ ဘ်မိတ္တ ...ပေ... ပွတ္တိယဓ်ဂ် ဘ်မိတ် ...ပေ... ၂ွသပ်ပဂ်ဏ္ဍယ ...ပေ... ဖွဂပ်ပဂ်ဏ္ဍယ ...ပေ... ဘာဏ္ဍတ်တပ်ပပဂ်ဏ္ဍယ ဖဂ်ဂ္ဂ ဘ်မိတ္တ ...ပေ... ပွတ္တိယဓ်ဂ် ဘ်မိတ်, ဏတ်ထိ တသ်သ ဘာသုမိ သုက်ကမိသ်သဏ္ဍဏီတိ ? ဘ်ဖဏ္ဍတ်၊ သဂဖ်ဖကုသလသ်သ ဘာဏဂတ္တ ဘာဏ္ဍတ်တပ်ပပဂ်ဏ္ဍယ ပွတ္တိယဓ်ဂ် ဘ်မိတ်, ဏတ်ထိ တသ်သ ဘာသုမိ သုက်ကမိသ်သဏ္ဍဏီတိ ? ဏ ဂေမံ မတ်တပိပေ ...ပေ...။

ပဏဂဖ်ဖကုသလွ ဘာဏဂ် မီတဏ်ဂွ မီတ၂ွသွ မီတဖွဂ္ဂ ...ပေ... သမ်ဖိက်တပိပ် သမ်ဖိကတံ, ဏတ်ထိ တသ်သ ဘာသုမိ သုက်ကမိသ်သဏ္ဍဏီတိ ? ဘ်ဖဏ္ဍတ်၊ သဂဖ်ဖကုသလွ ဘာဏဂ် မီတဏ်ဂွ မီတ၂ွသွ မီတဖွဂ္ဂ ...ပေ... သမ်ဖိက်တပိပ် သမ်ဖိကတံ, ဏတ်ထိ တသ်သ ဘာသုမိ သုက်ကမိသ်သဏ္ဍဏီတိ ? ဏ ဂေမံ မတ်တပိပေ ...ပေ...။

၇၇၀၊ ဘာတ်ထိ ဘာဏဂတ္တ ဘာသုမိ သုက်ကမိသ်သဏ္ဍဏီတိ ? ဘ်ဖဏ္ဍတ်၊ ဏဏု မုတ်တံ ဘာဂမတ် – ''ယေ တေ [ယေ ကေမိ (သီ၊)], ဘာက်ဂမေ, ဘာက်ဂူ ပုထုတ္တိဏ္ဍ သီလသမ်ပဏ္ဍ သတ် သမ်ပတ္တဏ္ဍ ဏ်ဘ်ဘ် ဘွက်ကဖဏ္ဍတိ, တေသံ ဘာသုမိ ဏ ဖုမ်ဖတိ၊ ယေပိ တေ, ဘာက်ဂမေ, ပ်ဂိဏ် ဘိသယွ က်ဖေသု မီတဏ်ဂ်, တေသမ်ပိ ဘာသုမိ ဏ ဖုမ်ဖတိ၊ ဘာဏ္ဍဏ္ဍဏဖေတံ, ဘာက်ဂမေ, ဘာဏမက်သွ ယံ ဘာဏဂတ္တ ဘာသုမိ ဖုမ်ဖေယ္ယ''တိ [ဖ္ဂ်မ၊ ၇၇၇ ဘာတ်ထတ္တ သမ်ဖံ; ဘ၊ ဏိ၊ ၁၊၂၇၀ ပသ်သိတပိပ်]၊ ဘာတ်ထေမ သုတ်တဏ္ဍတ္တတိ ? ဘ်ဖဏ္ဍတ်၊ တေဏ ဂိ ဏ မတ်တပိပ် – ''ဘာတ်ထိ ဘာဏဂတ္တ ဘာသုမိ သုက်ကမိသ်သဏ္ဍဏီ''တိ၊

ဏ မတ်တပိပ် – ''ဘာတ်ထိ ဘာဏဂတ္တ ပဏူပဂ်တွ''တိ ? ဘ်ဖဏ္ဍတ်၊ ဏဏု ဘာဏဂတ္တ ဗီမဏပိဇ်ဥပ်တသေဏ္ဍသဏဂိလ်ဏပမ်ဖယဘေသတ္တိဇပဏိက်ဂ်ဏံ ပဏေ ဘုပသံဂဏေယျဏ္ဍတိ ? ဘ်ဖဏ္ဍတ်၊ ဂဇ်မိ ဘာဏဂတ္တ ဗီမဏပိဇ်ဥပ်တသေဏ္ဍသဏဂိလ်ဏပမ်ဖယဘေသတ္တိဇပဏိက်ဂ်ဏံ ပဏေ ဘုပသံဂဏေယျ, တေဏ မတ ဏေ မတ်တပိပေ – ''ဘာတ်ထိ ဘာဏဂတ္တ ပဏူပဂ်တွ''တိ၊

အရဟတော စီဝရပိဏ္ဍပါတသေနာသနဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရံ
ပရေ ဥပသံဟရေယျုန္တိ, အတ္ထိ အရဟတော ပရူပဟာရောတိ? အာမန္တာ။ အရဟတော
သောတာပတ္တိဖလံ ဝါ သကဒာဂါမိဖလံ ဝါ အနာဂါမိဖလံ ဝါ အရဟတ္တံ ဝါ ပရေ
ဥပသံဟရေယျုန္တိ? န ဟေဝံ ဝတ္တဗ္ဗေ …ပေ…။

ပရူပဟာရကထာ နိဋ္ဌိတာ။

၂။ ဒုတိယဝဂ္ဂေါ

(၁၁) ၂။ အညာဏကထာ

၃၇၉။ အတ္ထိ အရဟတော အညာဏန္တိ? အာမန္တာ။ အတ္ထိ အရဟတော အဝိဇ္ဇာ
အဝိဇ္ဇောဃော အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ အဝိဇ္ဇာသံယောဇနံ
အဝိဇ္ဇာနီဝရဏန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။ နတ္ထိ အရဟတော အဝိဇ္ဇာ အဝိဇ္ဇောဃော
အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ အဝိဇ္ဇာသံယောဇနံ
အဝိဇ္ဇာနီဝရဏန္တိ? အာမန္တာ။ ဟဉ္စိ နတ္ထိ အရဟတော အဝိဇ္ဇာ အဝိဇ္ဇောဃော
အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ အဝိဇ္ဇာသံယောဇနံ
အဝိဇ္ဇာနီဝရဏံ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အတ္ထိ အရဟတော အညာဏ’’န္တိ။

အတ္ထိ ပုထုဇ္ဇနဿ အညာဏံ, အတ္ထိ တဿ အဝိဇ္ဇာ အဝိဇ္ဇောဃော
အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ အဝိဇ္ဇာသံယောဇနံ
အဝိဇ္ဇာနီဝရဏန္တိ? အာမန္တာ။ အတ္ထိ အရဟတော အညာဏံ, အတ္ထိ တဿ
အဝိဇ္ဇာ အဝိဇ္ဇောဃော အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ
အဝိဇ္ဇာသံယောဇနံ အဝိဇ္ဇာနီဝရဏန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

အတ္ထိ အရဟတော အညာဏံ, နတ္ထိ တဿ အဝိဇ္ဇာ အဝိဇ္ဇောဃော အဝိဇ္ဇာယောဂေါ
အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ အဝိဇ္ဇာသံယောဇနံ အဝိဇ္ဇာနီဝရဏန္တိ?
အာမန္တာ။ အတ္ထိ ပုထုဇ္ဇနဿ အညာဏံ, နတ္ထိ တဿ အဝိဇ္ဇာ အဝိဇ္ဇောဃော
အဝိဇ္ဇာယောဂေါ အဝိဇ္ဇာနုသယော အဝိဇ္ဇာပရိယုဋ္ဌာနံ အဝိဇ္ဇာသံယောဇနံ
အဝိဇ္ဇာနီဝရဏန္တိ? န ဟေဝံ ဝတ္တဗ္ဗေ။

အတ္ထိ အရဟတော အညာဏန္တိ? အာမန္တာ။ အရဟာ အညာဏပကတော ပါဏံ
ဟနေယျ, အဒိန္နံ အာဒိယေယျ, မုသာ ဘဏေယျ, ပိသုဏံ ဘဏေယျ, ဖရုသံ ဘဏေယျ,
သမ္ဖံ ပလပေယျ, သန္ဓိံ ဆိန္ဒေယျ, နိလ္လောပံ ဟရေယျ, ဧကာဂါရိကံ ကရေယျ,

ပဏိပဏ္ဍထေ တိဇ္ဇဧေယျ, ပဏ္ဏံ ဂဝဲေယျ, ဂ်ဖဿတံ ဂဧေယျ, ဏ္ဍိဂဖဿတံ ဂဧေယျွတိ? ဏ ဟေမံ မတ်ာတပ်ိဗေ၊

ဘတ်ာထိ ပုထုဇ္ဇဏဿ ဘဝိဝိဇ, ပုထုဇ္ဇဏ္ဏွ ဘဝိဝိဇပဂတ္တွ ပ်ဇ ဂဏေယျ, ဘဝိဏ္ဍ ဘ်ဝိယေယျ, ဖုသံ ဒဗေယျ ...ပေ... ဂ်ဖဿတံ ဂဧေယျ, ဏ္ဍိဂဖဿတံ ဂဧေယျွတိ? ဘ်ဖဏ္ဍတံ၊ ဘတ်ာထိ ဘဇဂတ္တွ ဘဝိဝိဇ, ဘဇဂံ ဘဝိဝိဇပဂတ္တွ ပ်ဇ ဂဏေယျ, ဘဝိဏ္ဍ ဘ်ဝိယေယျ ...ပေ... ဂ်ဖဿတံ ဂဧေယျ, ဏ္ဍိဂဖဿတံ ဂဧေယျွတိ? ဏ ဟေမံ မတ်ာတပ်ိဗေ၊

ဘတ်ာထိ ဘဇဂတ္တွ ဘဝိဝိဇ, ဏ ဝ ဘဇဂံ ဘဝိဝိဇပဂတ္တွ ပ်ဇ ဂဏေယျ, ဘဝိဏ္ဍ ဘ်ဝိယေယျ ...ပေ... ဂ်ဖဿတံ ဂဧေယျ, ဏ္ဍိဂဖဿတံ ဂဧေယျွတိ? ဘ်ဖဏ္ဍတံ၊ ဘတ်ာထိ ပုထုဇ္ဇဏဿ ဘဝိဝိဇ, ဏ ဝ ပုထုဇ္ဇဏ္ဏွ ဘဝိဝိဇပဂတ္တွ ပ်ဇ ဂဏေယျ, ဘဝိဏ္ဍ ဘ်ဝိယေယျ ...ပေ... ဂ်ဖဿတံ ဂဧေယျ, ဏ္ဍိဂဖဿတံ ဂဧေယျွတိ? ဏ ဟေမံ မတ်ာတပ်ိဗေ၊

ဘတ်ာထိ ဘဇဂတ္တွ ဘဝိဝိဇဏ္ဍတိ? ဘ်ဖဏ္ဍတံ၊ ဘတ်ာထိ ဘဇဂတ္တွ သတ်ာထဏ် ဘဝိဝိဇ, ဓဖ္ဖေ ဘဝိဝိဇ, သဧ္ဃေ ဘဝိဝိဇ, သိက်ာဃ ဘဝိဝိဇ, ပုပ်ိဗဏ္ဍတေ ဘဝိဝိဇ, ဘပဏ္ဍတေ ဘဝိဝိဇ, ပုပ်ိဗဏ္ဍတံပဏ္ဍတေ ဘဝိဝိဇ, ဘီဘ်ပဝဲဝယတံပဏ္ဍဝဲဝသဖုပ်ပဏ္ဍေသု ဓဖ္ဖေသု ဘဝိဝိဇဏ္ဍတိ? ဏ ဟေမံ မတ်ာတပ်ိဗေ၊

ဏ္ဍတ်ာထိ ဘဇဂတ္တွ သတ်ာထဏ် ဘဝိဝိဇ, ဓဖ္ဖေ ဘဝိဝိဇ, သဧ္ဃေ ဘဝိဝိဇ, သိက်ာဃ ဘဝိဝိဇ, ပုပ်ိဗဏ္ဍတေ ဘဝိဝိဇ, ဘပဏ္ဍတေ ဘဝိဝိဇ, ပုပ်ိဗဏ္ဍတံပဏ္ဍတေ ဘဝိဝိဇ, ဘီဘ်ပဝဲဝယတံပဏ္ဍဝဲဝသဖုပ်ပဏ္ဍေသု ဓဖ္ဖေသု ဘဝိဝိဇဏ္ဍတိ? ဘ်ဖဏ္ဍတံ၊ ဟဝိဝိ ဏ္ဍတ်ာထိ ဘဇဂတ္တွ သတ်ာထဏ် ဘဝိဝိဇ, ဓဖ္ဖေ ဘဝိဝိဇ, သဧ္ဃေ ဘဝိဝိဇ ...ပေ... ဘီဘ်ပဝဲဝယတံပဏ္ဍဝဲဝသဖုပ်ပဏ္ဍေသု ဓဖ္ဖေသု ဘဝိဝိဇ, ဏ္ဍွ ဝ မတ ဇေ မတ်ာတပ်ိဗေ – ''ဘတ်ာထိ ဘဇဂတ္တွ ဘဝိဝိဇ''ဏ္ဍတိ၊

ဘတ်ာထိ ပုထုဇ္ဇဏဿ ဘဝိဝိဇ, ဘတ်ာထိ တဿ သတ်ာထဏ် ဘဝိဝိဇ, ဓဖ္ဖေ ဘဝိဝိဇ, သဧ္ဃေ ဘဝိဝိဇ ...ပေ... ဘီဘ်ပဝဲဝယတံပဏ္ဍဝဲဝသဖုပ်ပဏ္ဍေသု ဓဖ္ဖေသု ဘဝိဝိဇဏ္ဍတိ? ဘ်ဖဏ္ဍတံ၊ ဘတ်ာထိ ဘဇဂတ္တွ ဘဝိဝိဇ, ဘတ်ာထိ တဿ သတ်ာထဏ် ဘဝိဝိဇ, ဓဖ္ဖေ ဘဝိဝိဇ, သဧ္ဃေ ဘဝိဝိဇ ...ပေ...

ဘိာပဲပဗဲဗယတ်ပဇ္ဇဗဲဗာသဖုပ်ပဏ်ဏောသု ဂဏ္ဍေသု ဘဆ်ဆ်ဇာဏ်တိ? ဏ ဟေမ် ဗတ်တပဲပေ၊

ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇ်, ဏတ်ထိ တသ်သ သတ်ထဇ် ဘဆ်ဆ်ဇ်, ဂဏ္ဍေ ဘဆ်ဆ်ဇ်, သစ်ဃေ ဘဆ်ဆ်ဇ် ...ပေ... ဘိာပဲပဗဲဗယတ်ပဇ္ဇဗဲဗာသဖုပ်ပဏ်ဏောသု ဂဏ္ဍေသု ဘဆ်ဆ်ဇာဏ်တိ? ဘ်ဖာဏ်တ်၊ ဘတ်ထိ ပုထုဇ္ဇဏဏသ်သ ဘဆ်ဆ်ဇ်, ဏတ်ထိ တသ်သ သတ်ထဇ် ဘဆ်ဆ်ဇ်, ဂဏ္ဍေ ဘဆ်ဆ်ဇ်, သစ်ဃေ ဘဆ်ဆ်ဇ် ...ပေ... ဘိာပဲပဗဲဗယတ်ပဇ္ဇဗဲဗာသဖုပ်ပဏ်ဏောသု ဂဏ္ဍေသု ဘဆ်ဆ်ဇာဏ်တိ? ဏ ဟေမ် ဗတ်တပဲပေ၊

၇၈၊ ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇာဏ်တိ? ဘ်ဖာဏ်တ်၊ ဏဏု ဘဇဟတ္တ ဇ်ဂ္ဂ ပဂီဏ္ဍ ဘုဗဲသိဏ်ဏဖူလ္လ တ်လ်ဗတ်ထုဏတ္တ ဘဏဘ်ဗစ်ဏတ္တ ဘ်ယတိ ဘဏုပ်ပ်ာဂဏ္ဍေ့တိ? ဘ်ဖာဏ်တ်၊ ဟဆ်ဗိ ဘဇဟတ္တ ဇ်ဂ္ဂ ပဂီဏ္ဍ ဘုဗဲသိဏ်ဏဖူလ္လ တ်လ်ဗတ်ထုဏတ္တ ဘဏဘ်ဗစ်ဏတ္တ ဘ်ယတိ ဘဏုပ်ပ်ာဂဏ္ဍေ့, ဏ္ဍ ၁ ဗတ ဏေ ဗတ်တပဲပေ – ''ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇ''ဏ်တိ၊

ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇာဏ်တိ? ဘ်ဖာဏ်တ်၊ ဏဏု ဘဇဟတ္တ ဒွသ္တ ပဂီဏ္ဍ ...ပေ... ဖွဂ္ဂ ပဂီဏ္ဍ ...ပေ... ဘဏ္ဍတ်တပဲပ် ပဂီဏ် ဘုဗဲသိဏ်ဏဖူလ် တ်လ်ဗတ်ထုဏတ် ဘဏဘ်ဗစ်ဏတ် ဘ်ယတိ ဘဏုပ်ပ်ာဂဏ္ဍဖာဏ်တိ? ဘ်ဖာဏ်တ်၊ ဟဆ်ဗိ ဘဇဟတ္တ ဘဏ္ဍတ်တပဲပ် ပဂီဏ် ဘုဗဲသိဏ်ဏဖူလ် တ်လ်ဗတ်ထုဏတ် ဘဏဘ်ဗစ်ဏတ် ဘ်ယတိ ဘဏုပ်ပ်ာဂဏ္ဍဖ်, ဏ္ဍ ၁ ဗတ ဏေ ဗတ်တပဲပေ – ''ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇ''ဏ်တိ၊

ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇာဏ်တိ? ဘ်ဖာဏ်တ်၊ ဏဏု ဘဇဟတ္တ ဇ်ဂပဲပဂ်ဏ်ယ ဖဂ်ဂ္ဂ ဘ်ဗိတ္တ ...ပေ... ဗွတ္တိယစ်ဂ် ဘ်ဗိတ်တိ? ဘ်ဖာဏ်တ်၊ ဟဆ်ဗိ ဘဇဟတ္တ ဇ်ဂပဲပဂ်ဏ်ယ ဗွတ္တိယစ်ဂ် ဘ်ဗိတ်, ဏ္ဍ ၁ ဗတ ဏေ ဗတ်တပဲပေ – ''ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇ''ဏ်တိ၊

ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇာဏ်တိ? ဘ်ဖာဏ်တ်၊ ဏဏု ဘဇဟတ္တ ဒွသပဲပဂ်ဏ်ယ ...ပေ... ဖွဂပဲပဂ်ဏ်ယ ...ပေ... ဘဏ္ဍတ်တပဲပပဂ်ဏ်ယ ဖဂ်ဂ္ဂ ဘ်ဗိတ္တ ...ပေ... ဗွတ္တိယစ်ဂ် ဘ်ဗိတ်တိ? ဘ်ဖာဏ်တ်၊ ဟဆ်ဗိ ဘဇဟတ္တ ဘဏ္ဍတ်တပဲပပဂ်ဏ်ယ ဗွတ္တိယစ်ဂ် ဘ်ဗိတ်, ဏ္ဍ ၁ ဗတ ဏေ ဗတ်တပဲပေ – ''ဘတ်ထိ ဘဇဟတ္တ ဘဆ်ဆ်ဇ''ဏ်တိ၊

Atthi arahato aññāṇanti? Āmantā. Nanu arahā vītarāgo vītadoso vītamoho ...pe... sacchikātabbaṃ sacchikatanti? Āmantā. Hañci arahā vītarāgo ...pe... sacchikātabbaṃ sacchikataṃ, no ca vata re vattabbe – "atthi arahato aññāṇan"ti.

[illegible]. Atthi arahato aññāṇanti? [illegible] arahato atthi aññāṇaṃ, [illegible] arahato natthi aññāṇanti. [illegible] arahato atthi aññāṇanti? Āmantā. [illegible] arahato atthi aññāṇanti? Na hevaṃ vattabbe ...pe....

[illegible] arahato natthi aññāṇanti? Āmantā. [illegible] arahato natthi aññāṇanti? Na hevaṃ vattabbe ...pe....

[illegible] arahato [illegible] [illegible], atthi tassa aññāṇanti? Āmantā. [illegible] arahato [illegible] [illegible], atthi tassa aññāṇanti? Na hevaṃ vattabbe ...pe....

[illegible] arahato [illegible] [illegible] ...pe... [illegible] [illegible] ...pe... [illegible] [illegible], atthi tassa aññāṇanti? Āmantā. [illegible] arahato [illegible] [illegible], atthi tassa aññāṇanti? Na hevaṃ vattabbe ...pe....

[illegible] arahato [illegible] [illegible] [illegible] ...pe... [illegible] [illegible], atthi tassa aññāṇanti? Āmantā. [illegible] arahato [illegible] [illegible] [illegible], atthi tassa aññāṇanti? Na hevaṃ vattabbe ...pe....

[illegible] arahato [illegible] ...pe... [illegible] ...pe... [illegible] [illegible] [illegible] ...pe... [illegible] [illegible], atthi tassa aññāṇanti? Āmantā. [illegible] arahato [illegible] [illegible] [illegible], atthi tassa aññāṇanti? Na hevaṃ vattabbe ...pe....

𑄥𑄙𑄴𑄟𑄇𑄪𑄥𑄣𑄮 𑄃𑄢𑄦𑄧 𑄤𑄩𑄖𑄢𑄧𑄉𑄮 𑄤𑄩𑄖𑄘𑄮𑄥𑄮 𑄤𑄩𑄖𑄟𑄮𑄦𑄮 ...𑄛𑄬... 𑄥𑄌𑄴𑄍𑄨𑄇𑄧𑄖𑄝𑄴𑄝𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄁, 𑄃𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄛𑄢𑄙𑄴𑄟𑄇𑄪𑄥𑄣𑄮 𑄃𑄢𑄦𑄧 𑄤𑄩𑄖𑄢𑄧𑄉𑄮 𑄤𑄩𑄖𑄘𑄮𑄥𑄮 𑄤𑄩𑄖𑄟𑄮𑄦𑄮 ...𑄛𑄬... 𑄥𑄌𑄴𑄍𑄨𑄇𑄧𑄖𑄝𑄴𑄝𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄁, 𑄃𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄢𑄙𑄴𑄟𑄇𑄪𑄥𑄣𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄮 𑄢𑄧𑄉𑄮 𑄛𑄦𑄩𑄚𑄮, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄙𑄴𑄟𑄇𑄪𑄥𑄣𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄮 𑄢𑄧𑄉𑄮 𑄛𑄦𑄩𑄚𑄮, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄢𑄙𑄴𑄟𑄇𑄪𑄥𑄣𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄮 𑄘𑄮𑄥𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄟𑄮𑄦𑄮 𑄛𑄦𑄩𑄚𑄮 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄛𑄦𑄩𑄚𑄁, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄙𑄴𑄟𑄇𑄪𑄥𑄣𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄮 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄛𑄦𑄩𑄚𑄁, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄢𑄙𑄴𑄟𑄇𑄪𑄥𑄣𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄮 𑄢𑄧𑄉𑄛𑄴𑄛𑄦𑄧𑄚𑄧𑄡 𑄟𑄉𑄴𑄉𑄮 𑄞𑄧𑄤𑄨𑄖𑄮 ...𑄛𑄬... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄧 𑄞𑄧𑄤𑄨𑄖𑄧 ...𑄛𑄬... 𑄘𑄮𑄥𑄛𑄴𑄛𑄦𑄧𑄚𑄧𑄡 𑄟𑄮𑄦𑄛𑄴𑄛𑄦𑄧𑄚𑄧𑄡 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄛𑄴𑄛𑄦𑄧𑄚𑄧𑄡 𑄟𑄉𑄴𑄉𑄮 𑄞𑄧𑄤𑄨𑄖𑄮 ...𑄛𑄬... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄧 𑄞𑄧𑄤𑄨𑄖𑄧, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄙𑄴𑄟𑄇𑄪𑄥𑄣𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄮 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄛𑄴𑄛𑄦𑄧𑄚𑄧𑄡 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄧 𑄞𑄧𑄤𑄨𑄖𑄧, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄢𑄙𑄴𑄟𑄇𑄪𑄥𑄣𑄮 𑄃𑄢𑄦𑄧 𑄤𑄩𑄖𑄢𑄧𑄉𑄮 𑄤𑄩𑄖𑄘𑄮𑄥𑄮 𑄤𑄩𑄖𑄟𑄮𑄦𑄮 ...𑄛𑄬... 𑄥𑄌𑄴𑄍𑄨𑄇𑄧𑄖𑄝𑄴𑄝𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄁, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄙𑄴𑄟𑄇𑄪𑄥𑄣𑄮 𑄃𑄢𑄦𑄧 𑄤𑄩𑄖𑄢𑄧𑄉𑄮 𑄤𑄩𑄖𑄘𑄮𑄥𑄮 𑄤𑄩𑄖𑄟𑄮𑄦𑄮 ...𑄛𑄬... 𑄥𑄌𑄴𑄍𑄨𑄇𑄧𑄖𑄝𑄴𑄝𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄁, 𑄚𑄖𑄴𑄗𑄨 𑄖𑄥𑄴𑄥 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄹𑄷𑄽𑅁 𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑄧 – ''𑄎𑄧𑄚𑄖𑄮𑄦𑄁 [𑄎𑄧𑄚𑄖𑄁 (𑄥𑄩𑅁), 𑄎𑄧𑄚𑄖𑄮𑄦𑄁 (𑄥𑄴𑄡𑄧𑅁 𑄛𑄩𑅁 𑄇𑅁)], 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄥𑄴𑄥𑄖𑄮 𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄁 𑄤𑄘𑄧𑄟𑄨, 𑄚𑄮 𑄃𑄎𑄧𑄚𑄖𑄮 𑄚𑄮 𑄃𑄛𑄥𑄴𑄥𑄖𑄮𑅁 𑄇𑄨𑄐𑄴𑄌, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄎𑄧𑄚𑄖𑄮 𑄇𑄨𑄁 𑄛𑄥𑄴𑄥𑄖𑄮 𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄮 𑄦𑄮𑄖𑄨? '𑄄𑄖𑄨 𑄢𑄫𑄛𑄁, 𑄄𑄖𑄨 𑄢𑄫𑄛𑄥𑄴𑄥 𑄥𑄟𑄪𑄘𑄡𑄮, 𑄄𑄖𑄨 𑄢𑄫𑄛𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄋𑄴𑄉𑄟𑄮, 𑄄𑄖𑄨 𑄤𑄬𑄘𑄚𑄧 ...𑄛𑄬... 𑄄𑄖𑄨 𑄥𑄐𑄴𑄐𑄧 ... 𑄄𑄖𑄨 𑄥𑄋𑄴𑄈𑄧𑄢𑄧 ... 𑄄𑄖𑄨 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁, 𑄄𑄖𑄨 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄴𑄥 𑄥𑄟𑄪𑄘𑄡𑄮, 𑄄𑄖𑄨 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄋𑄴𑄉𑄟𑄮'𑄖𑄨 – 𑄆𑄤𑄁 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄎𑄧𑄚𑄖𑄮 𑄆𑄤𑄁 𑄛𑄥𑄴𑄥𑄖𑄮 𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄮 𑄦𑄮𑄖𑄩''𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄹𑅁𑄷𑄶𑄷; 𑄄𑄖𑄨𑄤𑄪𑅁 𑄷𑄶𑄸; 𑄥𑄁𑅁 𑄚𑄨𑅁 𑄻𑅁𑄷𑄶𑄿𑄻]𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄐𑄴𑄐𑄧𑄕''𑄚𑄴𑄖𑄨𑅁

ဘတ်ာဝိ ဘဇဂတွ် ဘဆဲဆဲဖာဏ်တိ? ဘ်ဖ္ဖဏ်တ်၊ ဏာဏ္ဍ မုတ်ာတ် ဒဂမတ် –
''ဒ်ဏတွ်ဂံ, ဒ်ကြာဓမ္မေ, ပသိသတွ် ဘ်သမ်ဏ် ဓယ် မဘ်ဖိ, ဏွ် ဘဒ်ဏတွ် ဏွ် ဘပသိသတွ်၊ ကိဆိဝ, ဒ်ကြာဓမ္မေ, ဒ်ဏတွ် ကိ ပသိသတွ် ဘ်သမ်ဏ် ဓယွ် ဂွတိ? 'ဘိဘ် ဥကြာဓ'ဏ်တိ – ဒ်ကြာဓမ္မေ, ဒ်ဏတွ် ပသိသတွ် ဘ်သမ်ဏ် ဓယွ် ဂွတိ, 'ဘယ် ဥကြာဓသဖုာယွ်'တိ – ဒ်ဏတွ် ပသိသတွ် ဘ်သမ်ဏ် ဓယွ် ဂွတိ, 'ဘယ် ဥကြာဓဏ်တွ်ဓွ်'တိ – ဒ်ဏတွ် ပသိသတွ် ဘ်သမ်ဏ် ဓယွ် ဂွတိ, 'ဘယ် ဥကြာဓဏ်တွ်ဒဂ်ဖိဏ် ပဇ်ပဘ်'တိ – ဒ်ဏတွ် ပသိသတွ် ဘ်သမ်ဏ် ဓယွ် ဂွတိ၊ ဘေမ် ဓွ်, ဒ်ကြာဓမ္မေ, ဒ်ဏတွ် ဘေမ် ပသိသတွ် ဘ်သမ်ဏ် ဓယွ် ဂွတိ''တိ [သံ၊ ဏိ၊ ၁၊၇၀၈]၊ ဘတ်ာထေမ သုတ်ာတဏ်တွ်တိ? ဘ်ဖ္ဖဏ်တ်၊ ဘေဏ ဂိ ဏ မတ်ာတပိပ် – ''ဘတ်ာဝိ ဘဇဂတွ် ဘဆဲဆဲဖ''ဏ်တိ၊

ဘတ်ာဝိ ဘဇဂတွ် ဘဆဲဆဲဖာဏ်တိ? ဘ်ဖ္ဖဏ်တ်၊ ဏာဏ္ဍ မုတ်ာတ် ဒဂမတ် –
''သပိပ်, ဒ်ကြာဓမ္မေ, ဘဏဒ်ဒ်ဏ် ဘပဏ်ဒ်ဏ် ဘမိတ်ဒယ် ဘပိပဒဂ် ဘဒပိဝ် ဥကြာဓကြာဓယ်ယ, သပိပဆိဝ ဓွ်, ဒ်ကြာဓမ္မေ, ဘဒ်ဒ်ဏ် ပဏ်ဒ်ဏ် မိတ်ဒယ် ပဒဂ် ဒပိဝ် ဥကြာဓကြာဓယ်ယ်''တိ [သံ၊ ဏိ၊ ၉၊၁၈; ဘိတိမု၊ ၇ ဘိတိမုတ်ာတကေပဲ]! ဘတ်ာထေမ သုတ်ာတဏ်တွ်တိ? ဘ်ဖ္ဖဏ်တ်၊ ဘေဏ ဂိ ဏ မတ်ာတပိပ် – ''ဘတ်ာဝိ ဘဇဂတွ် ဘဆဲဆဲဖ''ဏ်တိ၊

ဘတ်ာဝိ ဘဇဂတွ် ဘဆဲဆဲဖာဏ်တိ? ဘ်ဖ္ဖဏ်တ်၊ ဏာဏ္ဍ မုတ်ာတ် ဒဂမတ် –

> ''သဂ်မသိသ ဥသိသဏသဖပဘ်ယ,
> တယသိသု ဓဖဖ် ဒဂိတ် ဒမဏ်တိ;
> သကြကြယဘိဇ်ဇ် မိဝိကိဝိဝိတဆိဝ,
> သီလပိပတ် မိပိ ယာတ်ာဝိ ကိဆိဝ်;
> ဝတူဂပ်ယေဂိ ဝ မိပိပဖုတ်ာတွ်,
> ဆဝိဝိဒ်ဇ်ဏ်ဏ် ဘဒပိပ ကြတု''ဏ်တိ၊

ဘတ်ာထေမ သုတ်ာတဏ်တွ်တိ? ဘ်ဖ္ဖဏ်တ်၊ ဘေဏ ဂိ ဏ မတ်ာတပိပ် – ''ဘတ်ာဝိ ဘဇဂတွ် ဘဆဲဆဲဖ''ဏ်တိ၊

ဘတ်ာဝိ ဘဇဂတွ် ဘဆဲဆဲဖာဏ်တိ? ဘ်ဖ္ဖဏ်တ်၊ ဏာဏ္ဍ မုတ်ာတ် ဒဂမတ် –
''ယသိဖ်, ဒ်ကြာဓမ္မေ, သဖယေ ဘဏ်ယသ်မကသိသ မိဇဒ် မီတဖလ် ဓဖဖဝကြဂ် ဘာပ်ဘိ – 'ယ် ကိဆိဝ် သဖုာယဓဖဖ် သပိပ် တ် ဏ်တွ်ဓဓဖဖ'ဏ်တိ, သဂ ဥသိသဏုပိပဘ်, ဒ်ကြာဓမ္မေ, ဘဏ်ယသ်မကသိသ တီဖ် သံယွ်ဒဏ်ဏ် ပဂီယဏ်တိ –

သက်က်ယဘ်ဇ္ဇ, ဖိပ်ကိပ်ပ်, သိလဗဲပတပဏ်ဖဲသ္ဂ''တိ၊ ဘတ်ထေဓ သုတ်တ၏တ္တတိ? ဘ်ဖ၏တ်၊ တေ၏ ဂိ ၏ ဓတ်တဗဲပ် – ''ဘတ်ထိ ဘဏဂတ္တ ဘဆ်ဆ်ဏ''၏တိ၊

၏ ဓတ်တဗဲပ် – ''ဘတ်ထိ ဘဏဂတ္တ ဘဆ်ဆ်ဏ''၏တိ? ဘ်ဖ၏တ်၊ ၏၏ု ဘဏဂ် ဘိတ်ထိပုဏ်သ်၏ ၏ဖဂ္ဂတ်တ် ၏ ဓ္ဓဏေယျ, ဖဂိဂ်ဖဂိဂ် ၏ ဓ္ဓဏေယျ, တိဏကဇ္ဇဓဓ၏ပပတိ၏ ၏ဖ ၏ ဓ္ဓဏေယျတိ? ဘ်ဖ၏တ်၊ ဂဆ်ပိ ဘဏဂ် ဘိတ်ထိပုဏ်သ်၏ ၏ဖဂ္ဂတ်တ် ၏ ဓ္ဓဏေယျ, ဖဂိဂ်ဖဂိဂ် ၏ ဓ္ဓဏေယျ, တိဏကဇ္ဇဓဓ၏ပပတိ၏ ၏ဖ ၏ ဓ္ဓဏေယျ, တေ၏ ဓတ ဇေ ဓတ်တဗဲဇေ – ''ဘတ်ထိ ဘဏဂတ္တ ဘဆ်ဆ်ဏ''၏တိ၊

ဘဏဂ် ဘိတ်ထိပုဏ်သ်၏ ၏ဖဂ္ဂတ်တ် ၏ ဓ္ဓဏေယျ, ဖဂိဂ်ဖဂိဂ် ၏ ဓ္ဓဏေယျ, တိဏကဇ္ဇဓဓ၏ပပတိ၏ ၏ဖ ၏ ဓ္ဓဏေယျတိ, ဘတ်ထိ ဘဏဂတ္တ ဘဆ်ဆ်ဏ၏တိ? ဘ်ဖ၏တ်၊ ဘဏဂ် သ္ဂတ်ပတ်တိဖလ် ဓ် သက်ဂိဖိဖလ် ဓ် ဘ၏ဂ်ဖိဖလ် ဓ် ဘဏဂတ်တ် ဓ် ၏ ဓ္ဓဏေယျတိ? ၏ ဂေဓ် ဓတ်တဗဲဇေ ...ပေ...၊

ဘဆ်ဆ်ဏကထ် ၏ဇ္ဇဓိတ်၊

၃၊ ဒုတိယဓဂ်ဂ္ဂ

(၇၃) ၇၊ ကဆ်ဂ်ကထ်

၇၇၈၊ ဘတ်ထိ ဘဏဂတ္တ ကဆ်ဂ်တိ? ဘ်ဖ၏တ်၊ ဘတ်ထိ ဘဏဂတ္တ ဖိပ်ကိပ်ပ် ဖိပ်ကိပ်ပ်ပဏ်ယုဇ္ဇဓ၏ ဖိပ်ကိပ်ပ်သ်ယ္ဂဓ၏ ဖိပ်ကိပ်ပ်၏ိဓဏဏ၏တိ? ၏ ဂေဓ် ဓတ်တဗဲဇေ ...ပေ...၊

၏တ်ထိ ဘဏဂတ္တ ဖိပ်ကိပ်ပ် ဖိပ်ကိပ်ပ်ပဏ်ယုဇ္ဇဓ၏ ဖိပ်ကိပ်ပ်သ်ယ္ဂဓ၏ ဖိပ်ကိပ်ပ်၏ိဓဏဏ၏တိ? ဘ်ဖ၏တ်၊ ဂဆ်ပိ ၏တ်ထိ ဘဏဂတ္တ ဖိပ်ကိပ်ပ် ဖိပ်ကိပ်ပ်ပဏ်ယုဇ္ဇဓ၏ ဖိပ်ကိပ်ပ်သ်ယ္ဂဓ၏ ဖိပ်ကိပ်ပ်၏ိဓဏဏ်, ၏္ဂ ဎ ဓတ ဇေ ဓတ်တဗဲဇေ – ''ဘတ်ထိ ဘဏဂတ္တ ကဆ်ဂ်''တိ၊

ဘတ်ထိ ပုထုဓ္ဓ၏သ်သ ကဆ်ဂ်, ဘတ်ထိ တသ်သ ဖိပ်ကိပ်ပ် ဖိပ်ကိပ်ပ်ပဏ်ယုဇ္ဇဓ၏ ဖိပ်ကိပ်ပ်သ်ယ္ဂဓ၏ ဖိပ်ကိပ်ပ်၏ိဓဏဏ၏တိ? ဘ်ဖ၏တ်၊ ဘတ်ထိ ဘဏဂတ္တ ကဆ်ဂ်, ဘတ်ထိ တသ်သ ဖိပ်ကိပ်ပ် ဖိပ်ကိပ်ပ်ပဏ်ယုဇ္ဇဓ၏ ဖိပ်ကိပ်ပ်သ်ယ္ဂဓ၏ ဖိပ်ကိပ်ပ်၏ိဓဏဏ၏တိ? ၏ ဂေဓ် ဓတ်တဗဲဇေ ...ပေ...၊

ဘတ်ထိ ဘဇဂတ္တွ ဇစ်ဂ်, ဏတ်ထိ တသ်သ မိပိဂိပ်ပ် မိပိဂိပ်ပ်ပဇိယုဇ္ဇဇ်ဏ မိပိဂိပ်ပ်သ်ယွဒဏ မိပိဂိပ်ပ်ဏိမဇဗာဏတိ? ဘ်ယဏတ်၊ ဘတ်ထိ ပုထုဒ္ဒဇဏသ်သ ဇစ်ဂ်, ဏတ်ထိ တသ်သ မိပိဂိပ်ပ် မိပိဂိပ်ပ်ပဇိယုဇ္ဇဇ်ဏ မိပိဂိပ်ပ်သ်ယွဒဏ မိပိဂိပ်ပ်ဏိမဇဗာဏတိ? ဏ ဟေမ် မတ်တပ်ပေ . . . ပေ . . . ၊

ဘတ်ထိ ဘဇဂတ္တွ ဇစ်ဂ်တိ? ဘ်ယဏတ်၊ ဘတ်ထိ ဘဇဂတ္တွ သတ်ထင် ဇစ်ဂ်, ဝဓ်ဓေ ဇစ်ဂ်, သစ်ဃေ ဇစ်ဂ်, သိဇ်ဂ်ယ ဇစ်ဂ်, ပုပ်ပဏတေ ဇစ်ဂ်, ဘပဇဏတေ ဇစ်ဂ်, ပုပ်ပဏတ်ပဇဏတေ ဇစ်ဂ်, ဘိဘ်ပ်ပပ်ပယတ်ပဇ္ဇပ်ပသဖုပ်ပဏဓေသု ဝဓ်ဓေသု ဇစ်ဂ်တိ? ဏ ဟေမ် မတ်တပ်ပေ၊

ဏတ်ထိ ဘဇဂတ္တွ သတ်ထင် ဇစ်ဂ်, ဝဓ်ဓေ ဇစ်ဂ် . . . ပေ . . . ဘိဘ်ပ်ပပ်ပယတ်ပဇ္ဇပ်ပသဖုပ်ပဏဓေသု ဝဓ်ဓေသု ဇစ်ဂ်တိ? ဘ်ယဏတ်၊ ဟစ်ပိ ဏတ်ထိ ဘဇဂတ္တွ သတ်ထင် ဇစ်ဂ်, ဝဓ်ဓေ ဇစ်ဂ် . . . ပေ . . . ဘိဘ်ပ်ပပ်ပယတ်ပဇ္ဇပ်ပသဖုပ်ပဏဓေသု ဝဓ်ဓေသု ဇစ်ဂ်, ဏွ ဝ မတ ဇေ မတ်တပ်ပေ – ''ဘတ်ထိ ဘဇဂတ္တွ ဇစ်ဂ်''တိ၊

ဘတ်ထိ ပုထုဒ္ဒဇဏသ်သ ဇစ်ဂ်, ဘတ်ထိ တသ်သ သတ်ထင် ဇစ်ဂ်, ဝဓ်ဓေ ဇစ်ဂ် . . . ပေ . . . ဘိဘ်ပ်ပပ်ပယတ်ပဇ္ဇပ်ပသဖုပ်ပဏဓေသု ဝဓ်ဓေသု ဇစ်ဂ်တိ? ဘ်ယဏတ်၊ ဘတ်ထိ ဘဇဂတ္တွ ဇစ်ဂ်, ဘတ်ထိ တသ်သ သတ်ထင် ဇစ်ဂ်, ဝဓ်ဓေ ဇစ်ဂ် . . . ပေ . . . ဘိဘ်ပ်ပပ်ပယတ်ပဇ္ဇပ်ပသဖုပ်ပဏဓေသု ဝဓ်ဓေသု ဇစ်ဂ်တိ? ဏ ဟေမ် မတ်တပ်ပေ၊

ဘတ်ထိ ဘဇဂတ္တွ ဇစ်ဂ်, ဏတ်ထိ တသ်သ သတ်ထင် ဇစ်ဂ်, ဝဓ်ဓေ ဇစ်ဂ် . . . ပေ . . . ဘိဘ်ပ်ပပ်ပယတ်ပဇ္ဇပ်ပသဖုပ်ပဏဓေသု ဝဓ်ဓေသု ဇစ်ဂ်တိ? ဘ်ယဏတ်၊ ဘတ်ထိ ပုထုဒ္ဒဇဏသ်သ ဇစ်ဂ်, ဏတ်ထိ တသ်သ သတ်ထင် ဇစ်ဂ်, ဝဓ်ဓေ ဇစ်ဂ် . . . ပေ . . . ဘိဘ်ပ်ပပ်ပယတ်ပဇ္ဇပ်ပသဖုပ်ပဏဓေသု ဝဓ်ဓေသု ဇစ်ဂ်တိ? ဏ ဟေမ် မတ်တပ်ပေ၊

၆၇၈၊ ဘတ်ထိ ဘဇဂတ္တွ ဇစ်ဂ်တိ? ဘ်ယဏတ်၊ ဏဏ ဘဇဂတ္တွ ဇ်ဂွ ပဂိဏွ ဘုပ်ပိဏဏဖူလွ တ်လ်မတ်ထုဇတ္တွ ဘဏဘ်မစ်ဇတ္တွ ဘ်ယတိ ဘဏုပ်ပ်ာဝဓ်ဖွတိ? ဘ်ယဏတ်၊ ဟစ်ပိ ဘဇဂတ္တွ ဇ်ဂွ ပဂိဏွ ဘုပ်ပိဏဏဖူလွ တ်လ်မတ်ထုဇတ္တွ ဘဏဘ်မစ်ဇတ္တွ ဘ်ယတိ ဘဏုပ်ပ်ာဝဓ်ဖွ, ဏွ ဝ မတ ဇေ မတ်တပ်ပေ – ''ဘတ်ထိ ဘဇဂတ္တွ ဇစ်ဂ်''တိ၊

ဘတ်ထိ ဘာဂတ္တ ကၜိၐတိ? ဘ်ဖာဏ်တ်၊ ဏၜု ဘာဂတ္တ ဝ္ကသ္တ ပဂီဏ္တ ...ပေ... ဖ္တဂ္တ ပဂီဏ္တ ...ပေ... ဘဏ္တတ်တပ်ပ် ပဂီဏ် ...ပေ... ဏ်ဂပ်ပဂ်ဏ်ယ ဖဂိဂ္တ ဘ်မိတ္တ ...ပေ... ဖ္တတ္တိသၜိဂ် ဘ်မိတ် ...ပေ... ဝ္ကသပ်ပဂ်ဏ်ယ ...ပေ... ဘဏ္တတ်တပ်ပပဂ်ဏ်ယ ဖဂိဂ္တ ဘ်မိတ္တ ...ပေ... ဖ္တတ္တိသၜိဂ် ဘ်မိတ်; ဏၜု ဘာဂ် မီတဏ်ဂ္တ မီတဝ္ကသ္တ မီတဖ္တဂ္တ ...ပေ... သဗ်ဗိက်တပ်ပ် သဗ်ဗိကတဏ်တိ? ဘ်ဖာဏ်တ်၊ ဂၜိဝိ ဘာဂ် မီတဏ်ဂ္တ မီတဝ္ကသ္တ မီတဖ္တဂ္တ ...ပေ... သဗ်ဗိက်တပ်ပ် သဗ်ဗိကတံ, ဏ္တ ဎ မတ ဓေ မတ်တပ်ပေ – ‘‘ဘတ်ထိ ဘာဂတ္တ ကၜိၐ’’တိ၊

၇၂၀၊ ဘတ်ထိ ဘာဂတ္တ ကၜိၐတိ? သဂဖဲဖကုသလသံသ ဘာဂတ္တ ဘတ်ထိ ကၜိၐ, ပဓဂဖဲဖကုသလသံသ ဘာဂတ္တ ဏတ်ထိ ကၜိၐတိ၊ သဂဖဲဖကုသလသံသ ဘာဂတ္တ ဘတ်ထိ ကၜိၐတိ? ဘ်ဖာဏ်တ်၊ ပဓဂဖဲဖကုသလသံသ ဘာဂတ္တ ဘတ်ထိ ကၜိၐတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ...၊

ပဓဂဖဲဖကုသလသံသ ဘာဂတ္တ ဏတ်ထိ ကၜိၐတိ? ဘ်ဖာဏ်တ်၊ သဂဖဲဖကုသလသံသ ဘာဂတ္တ ဏတ်ထိ ကၜိၐတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ...၊

သဂဖဲဖကုသလသံသ ဘာဂတ္တ ဏ်ဂ္တ ပဂီဏ္တ, ဘတ်ထိ တသံသ ကၜိၐတိ? ဘ်ဖာဏ်တ်၊ ပဓဂဖဲဖကုသလသံသ ဘာဂတ္တ ဏ်ဂ္တ ပဂီဏ္တ, ဘတ်ထိ တသံသ ကၜိၐတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ...၊

သဂဖဲဖကုသလသံသ ဘာဂတ္တ ဝ္ကသ္တ ပဂီဏ္တ ...ပေ... ဖ္တဂ္တ ပဂီဏ္တ ...ပေ... ဘဏ္တတ်တပ်ပ် ပဂီဏ် ...ပေ... ဏ်ဂပ်ပဂ်ဏ်ယ ဖဂိဂ္တ ဘ်မိတ္တ ...ပေ... ဖ္တတ္တိသၜိဂ် ဘ်မိတ် ...ပေ... ဝ္ကသပ်ပဂ်ဏ်ယ ...ပေ... ဖ္တဂပ်ပဂ်ဏ်ယ ...ပေ... ဘဏ္တတ်တပ်ပပဂ်ဏ်ယ ဖဂိဂ္တ ဘ်မိတ္တ ...ပေ... ဖ္တတ္တိသၜိဂ် ဘ်မိတ် ...ပေ... သဂဖဲဖကုသလ္တ ဘာဂ် မီတဏ်ဂ္တ မီတဝ္ကသ္တ မီတဖ္တဂ္တ ...ပေ... သဗ်ဗိက်တပ်ပ် သဗ်ဗိကတံ, ဘတ်ထိ တသံသ ကၜိၐတိ? ဘ်ဖာဏ်တ်၊ ပဓဂဖဲဖကုသလ္တ ဘာဂ် မီတဏ်ဂ္တ မီတဝ္ကသ္တ မီတဖ္တဂ္တ ...ပေ... သဗ်ဗိက်တပ်ပ် သဗ်ဗိကတံ, ဘတ်ထိ တသံသ ကၜိၐတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ... ပဓဂဖဲဖကုသလသံသ ဘာဂတ္တ ဏ်ဂ္တ ပဂီဏ္တ, ဏတ်ထိ တသံသ ကၜိၐတိ? ဘ်ဖာဏ်တ်၊ သဂဖဲဖကုသလသံသ ဘာဂတ္တ ဏ်ဂ္တ ပဂီဏ္တ, ဏတ်ထိ တသံသ ကၜိၐတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ...၊

ပဓဂဖဲဖကုသလသံသ ဘာဂတ္တ ဝ္ကသ္တ ပဂီဏ္တ ...ပေ... ဖ္တဂ္တ ပဂီဏ္တ ...ပေ... ဘဏ္တတ်တပ်ပ် ပဂီဏ် ...ပေ... ဏ်ဂပ်ပဂ်ဏ်ယ ဖဂိဂ္တ

ဘိဗိတ္တ ...ပေ... ဗွိတ္တိသစၥဂ ဘိဗိတ ...ပေ... ဝွသပ်ပဂ်ဆ်ယ ...ပေ...
ဖွဂပ်ပဂ်ဆ်ယ ...ပေ... ဘဏ္ဍတ်တပ်ပပဂ်ဆ်ယ ဖဂ်ဂွ ဘိဗိတ္တ ...ပေ...
ဗွိတ္တိသစၥဂ ဘိဗိတ ...ပေ... ပဇဂဖ်ဖကုသလ္လ ဘဇဂ် ဗိတဇ်ဂွ ဗိတဝွသွ
ဗိတဖွဂ္ဂ ...ပေ... သဗ်ဆိဂ်တပိပ် သဗ်ဆိဂတ်, ဆတ်ထိ တသ်သ ဂစ္ဆိတိ?
ဘ်ဖဆ်တ်၊ သဂဖ်ဖကုသလ္လ ဘဇဂ် ဗိတဇ်ဂွ ဗိတဝွသွ ဗိတဖွဂ္ဂ ...ပေ...
သဗ်ဆိဂ်တပိပ် သဗ်ဆိဂတ်, ဆတ်ထိ တသ်သ ဂစ္ဆိတိ? ဆ ဂေမ်
မတ်တပိပေ ...ပေ...၊

၇၃၇၊ ဘတ်ထိ ဘဇဂတ္တ ဂစ္ဆိတိ? ဘ်ဖဆ်တ်၊ ဆဆု မုတ်တ် ဘဂဗတ် –
''ဒ်ဆတ္တဂ်, ဘိက်ဂမေ, ပသ်သတ္တ ဘ်သမ်ဆ် ဂယ် မဝ်ဖိ, ဆ္တ ဘဒ်ဆတ္တ ဆ္တ ဘပသ်သတ္တ!
ကိဗ်ဗ, ဘိက်ဂမေ, ဒ်ဆတ္တ ကိ ပသ်သတ္တ ဘ်သမ်ဆ် ဂယ္တ ဂွတိ? 'ဘိတိ ဗုပ်' ...ပေ...
'ဘိတိ ဗိဗ်ဗ်ဏသ်သ ဘတ်ထဇဂဖွ'တိ – ဘေမ် ဂွ, ဘိက်ဂမေ, ဒ်ဆတ္တ ဘေမ် ပသ်သတ္တ
ဘ်သမ်ဆ် ဂယ္တ ဂွတိ''တိ၊ ဘတ်ထေမ သုတ်တဆ်တ္တတိ? ဘ်ဖဆ်တ်၊ ဘေဆ ဂိ ဆ
မတ်တပိပ် – ''ဘတ်ထိ ဘဇဂတ္တ ဂစ္ဆိ''တိ၊

ဘတ်ထိ ဘဇဂတ္တ ဂစ္ဆိတိ? ဘ်ဖဆ်တ်၊ ဆဆု မုတ်တ် ဘဂဗတ် – ''ဒ်ဆတ္တဂ်,
ဘိက်ဂမေ, ပသ်သတ္တ ဘ်သမ်ဆ် ဂယ် မဝ်ဖိ, ဆ္တ ဘဒ်ဆတ္တ ဆ္တ ဘပသ်သတ္တ! ကိဗ်ဗ,
ဘိက်ဂမေ, ဒ်ဆတ္တ ကိ ပသ်သတ္တ ဘ်သမ်ဆ် ဂယ္တ ဂွတိ? 'ဘိဝ် ဥက်ဂ'ဆ်တိ,
ဘိက်ဂမေ ...ပေ... 'ဘယ် ဥက်ဂဆ်တ္တဂဂ်ဖိဆ် ပဇ္ဇပဝ်'တိ ဒ်ဆတ္တ ပသ်သတ္တ
ဘ်သမ်ဆ် ဂယ္တ ဂွတိ၊ ဘေမ် ဂွ, ဘိက်ဂမေ, ဒ်ဆတ္တ ဘေမ် ပသ်သတ္တ ဘ်သမ်ဆ် ဂယ္တ
ဂွတိ''တိ၊ ဘတ်ထေမ သုတ်တဆ်တ္တတိ? ဘ်ဖဆ်တ်၊ ဘေဆ ဂိ ဆ မတ်တပိပ် –
''ဘတ်ထိ ဘဇဂတ္တ ဂစ္ဆိ''တိ၊

ဘတ်ထိ ဘဇဂတ္တ ဂစ္ဆိတိ? ဘ်ဖဆ်တ်၊ ဆဆု မုတ်တ် ဘဂဗတ် – ''သပိပ်,
ဘိက်ဂမေ, ဘဆဘိဒ်ဆ် ဘပတိဒ်ဆ် ဘဗိဇ်ဒယ် ဘပ်ပဒဂ် ဘဘပိဗ္ဗ ဥက်ဂက်ဂယ်ယ;
သပိပဗ်ဗ ဂွ, ဘိက်ဂမေ, ဘဘိဒ်ဆ် ပတိဒ်ဆ် ဗိဇ်ဒယ် ပဒဂ် ဘပိဗ္ဗ
ဥက်ဂက်ဂယ်ယ်''တိ! ဘတ်ထေမ သုတ်တဆ်တ္တတိ? ဘ်ဖဆ်တ်၊ ဘေဆ ဂိ ဆ မတ်တပိပ်
– ''ဘတ်ထိ ဘဇဂတ္တ ဂစ္ဆိ''တိ၊

ဘတ်ထိ ဘဇဂတ္တ ဂစ္ဆိတိ? ဘ်ဖဆ်တ်၊ ဆဆု မုတ်တ် ဘဂဗတ် –
''သဂ်မသ်သ ဝသ်သဆသဖ်ပဝ်ယ ...ပေ... ဆဗ်ဗ်ဘိဇ်ဆ်ဆ် ဘဘပိဗ ဂ်တု''ဆ်တိ၊
ဘတ်ထေမ သုတ်တဆ်တ္တတိ? ဘ်ဖဆ်တ်၊ ဘေဆ ဂိ ဆ မတ်တပိပ် – ''ဘတ်ထိ ဘဇဂတ္တ
ဂစ္ဆိ''တိ၊

ဘတ်ထိ ဘဏဂတွဲ ကၕိဂ်တိ? ဘ်ဖွနိတ်၊ ꩰꩰ ꩰꩰ ꩰꩰꩰ –‘‘ယဘ်ဖွ်,
ဘိက်ရမေ, သဖွယေ ဘဏိယဘ်မကယ်သ မိဏ္ဍ မိတဖွလ် ဝရ်ဖွဗက်ဂုံ ဘုဘ်ဘိ – ‘ယ်
ကိဗ်ဗိ သဖွာယဝရ်ဖွ် သပိပ် တ် ဏိဏ္ဍဝဝရ်ဖွ’ နိတိ, သဂ ဘယ်သဏုပ်ပ်ဘ်, ဘိက်ရမေ,
ဘဏိယဘ်မကယ်သ တိဗိ သ်ယွဏ္ဍနိဏ် ပဂိယနိတိ – သက်က်ယဘိဏ္ဍဏ်, မိဗိကိဗ်ဗ်,
သိလပိပတပဏ်ဖွ်ဘွ’’တိ! ဘတ်ထေမ သုတ်တနိတွဲတိ? ဘ်ဖွနိတ်၊ တေဏ ဂိ ဏ
မတ်တပိပ် – ‘‘ဘတ်ထိ ဘဏဂတွဲ ကၕိဂ်’’တိ၊

ဘတ်ထိ ဘဏဂတွဲ ကၕိဂ်တိ? ဘ်ဖွနိတ်၊ ꩰꩰ ꩰꩰꩰ ꩰꩰꩰ –

‘‘ယဘ် ဂမေ ပ်တုဘာမနိတိ ဝရ်ဖွ်,
ဘ်တ်ပိဏ္ဍ သ်ယတွဲ ဖြဂ်ဖွဟယ်သ;
ဘထယ်သ ကၕိဂ် မပယနိတိ သပိပ်,
ယတ္တ ပဒ္ဒနိတိ သဂေတုဝရ်ဖွနိတိ၊

‘‘ယဘ် ဂမေ ပ်တုဘာမနိတိ ဝရ်ဖွ်,
ဘ်တ်ပိဏ္ဍ သ်ယတွဲ ဖြဂ်ဖွဟယ်သ;
ဘထယ်သ ကၕိဂ် မပယနိတိ သပိပ်,
ယတ္တ ဂယ် ပဗ်ဗယ်ဏ် ဘမေဘိတိ၊

‘‘ယဘ် ဂမေ ပ်တုဘာမနိတိ ဝရ်ဖွ်,
ဘ်တ်ပိဏ္ဍ သ်ယတွဲ ဖြဂ်ဖွဟယ်သ;
ဖိဂူပယ် တိဏ္ဍဏတိ ဖွဏသေဏ်,
သူဏိယွမ [သုဏိယွမ (သီ၊ သ်၊ ကံ၊ ပီ၊)] ဘွဘ်သယဖွနိတလိက်ရနိတိ
[ဖြဂ်မ၊ ၇; ဘုဘ်၊ ၅]၊

‘‘ဃဲ ကံဗိ ကၕိဂ် ဘိဝ မဲ ဂုဏ် မဲ,
သကမေဘိဃဲ မဲ ပဏမေဘိဃဲ မဲ;
သ်ဃိဏ္ဍ [ယေ သ်ဃိဏ္ဍ (ဘုဘ်ဏော)] တ် ပဒ္ဒဂနိတိ သပိပ်,
ဘ်တ်ပိဏ္ဍ ဖြဂ်ဖွဗဏိယ် ဗဏနိတ်တိ [ဘုဘ်၊ ၉ ဘုဘ်ဏောပိ]၊

‘‘ယေ ကၕိဂ်သဖွတိက်ကနိတ်, ကၕိဂ်ဘူတော်သု ပ်ဗိသု;
ဘယ်သဃဲ မိသ်ယုတ်တ်, တော်သု ဘိနိဏ် ဖွဂပ်ဖလနိတိ၊

‘‘ဘောတ်ဘိသီ ဝရ်ဖွပက်သဏေတ်ထ,

𑄚 𑄖𑄖𑄴𑄗 𑄇𑄨𑄁 𑄇𑄋𑄴𑄈𑄖𑄨 𑄇𑄮𑄌𑄨 𑄥𑄂𑄤𑄇𑄮;
𑄚𑄨𑄖𑄴𑄗𑄨𑄕𑄴𑄕𑄃𑄮𑄊𑄁 [𑄚𑄨𑄖𑄨𑄕𑄴𑄕𑄃𑄮𑄊𑄁 (𑄥𑄩𑅁 𑄇𑅁), 𑄚𑄨𑄖𑄴𑄖𑄨𑄕𑄴𑄕𑄃𑄮𑄊𑄁 (𑄥𑄳𑄡𑄂𑅁
𑄇𑄁𑅁)] 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄍𑄨𑄚𑄴𑄚𑄁,
𑄝𑄪𑄘𑄴𑄙𑄁 𑄚𑄟𑄥𑄴𑄥𑄂𑄟 𑄎𑄨𑄚𑄁 𑄎𑄚𑄨𑄚𑄴𑄘𑄂''𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄸𑅁𑄹𑄻𑄺]𑅁

𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄇𑄋𑄴𑄈𑄂''𑄖𑄨𑅁

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄇𑄋𑄴𑄈𑄂''𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑄂 𑄄𑄖𑄴𑄗𑄨𑄛𑄪𑄢𑄨𑄥𑄂𑄚𑄁 𑄚𑄂𑄟𑄉𑄮𑄖𑄴𑄖𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡, 𑄟𑄉𑄴𑄉𑄂𑄟𑄉𑄴𑄉𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡, 𑄖𑄨𑄕𑄇𑄑𑄴𑄒𑄤𑄚𑄛𑄴𑄛𑄖𑄩𑄚𑄁 𑄚𑄂𑄟𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡''𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑄂 𑄄𑄖𑄴𑄗𑄨𑄛𑄪𑄢𑄨𑄥𑄂𑄚𑄁 𑄚𑄂𑄟𑄉𑄮𑄖𑄴𑄖𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡, 𑄟𑄉𑄴𑄉𑄂𑄟𑄉𑄴𑄉𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡, 𑄖𑄨𑄕𑄇𑄑𑄴𑄒𑄤𑄚𑄛𑄴𑄛𑄖𑄩𑄚𑄁 𑄚𑄂𑄟𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡; 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄇𑄋𑄴𑄈𑄂''𑄖𑄨𑅁

𑄃𑄢𑄦𑄂 𑄄𑄖𑄴𑄗𑄨𑄛𑄪𑄢𑄨𑄥𑄂𑄚𑄁 𑄚𑄂𑄟𑄉𑄮𑄖𑄴𑄖𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡, 𑄟𑄉𑄴𑄉𑄂𑄟𑄉𑄴𑄉𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡, 𑄖𑄨𑄕𑄇𑄑𑄴𑄒𑄤𑄚𑄛𑄴𑄛𑄖𑄩𑄚𑄁 𑄚𑄂𑄟𑄬 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡𑄖𑄨, 𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄇𑄋𑄴𑄈𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄢𑄦𑄂 𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬 𑄤𑄂 𑄥𑄇𑄘𑄂𑄉𑄂𑄟𑄨𑄜𑄣𑄬 𑄤𑄂 𑄃𑄚𑄂𑄉𑄂𑄟𑄨𑄜𑄣𑄬 𑄤𑄂 𑄃𑄢𑄦𑄖𑄴𑄖𑄬 𑄤𑄂 𑄇𑄋𑄴𑄈𑄬𑄡𑄳𑄡𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄇𑄋𑄴𑄈𑄂𑄇𑄗𑄂 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄂𑅁

𑄸𑅁 𑄘𑄪𑄖𑄨𑄡𑄤𑄉𑄴𑄉𑄮

(𑄹𑄹) 𑄺𑅁 𑄛𑄢𑄤𑄨𑄖𑄢𑄕𑄇𑄗𑄂

𑄹𑄸𑄸𑅁 𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄢𑄤𑄨𑄖𑄢𑄕𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄢𑄦𑄂 𑄛𑄢𑄚𑄬𑄡𑄳𑄡𑄮 𑄛𑄢𑄛𑄖𑄴𑄖𑄨𑄡𑄮 𑄛𑄢𑄛𑄌𑄴𑄌𑄡𑄮 𑄛𑄢𑄛𑄑𑄨𑄝𑄘𑄴𑄙𑄉𑄫, 𑄚 𑄎𑄂𑄚𑄂𑄖𑄨 𑄚 𑄛𑄥𑄴𑄥𑄖𑄨 𑄥𑄟𑄴𑄟𑄫𑅄𑄴𑄦𑄮 𑄃𑄥𑄟𑄴𑄛𑄎𑄂𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄚𑄚𑄪 𑄃𑄢𑄦𑄂 𑄚 𑄛𑄢𑄚𑄬𑄡𑄳𑄡𑄮 𑄚 𑄛𑄢𑄛𑄖𑄴𑄖𑄨𑄡𑄮 𑄚 𑄛𑄢𑄛𑄌𑄴𑄌𑄡𑄮 𑄚 𑄛𑄢𑄛𑄑𑄨𑄝𑄘𑄴𑄙𑄉𑄫 𑄎𑄂𑄚𑄂𑄖𑄨 𑄛𑄥𑄴𑄥𑄖𑄨 𑄃𑄥𑄟𑄴𑄟𑄫𑅄𑄴𑄦𑄮 𑄥𑄟𑄴𑄛𑄎𑄂𑄚𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑄂 𑄚 𑄛𑄢𑄚𑄬𑄡𑄳𑄡𑄮 𑄚 𑄛𑄢𑄛𑄖𑄴𑄖𑄨𑄡𑄮 𑄚 𑄛𑄢𑄛𑄌𑄴𑄌𑄡𑄮 𑄚 𑄛𑄢𑄛𑄑𑄨𑄝𑄘𑄴𑄙𑄉𑄫, 𑄎𑄂𑄚𑄂𑄖𑄨

ပဿိသတိ ဘာသဓိဇ္ဇုမ္ပဗုဏ္ဏ သဓိပဏ္ဍိတ္တ, ဏွ ၁ ဓတ တေ ဓတ်တဏိပေ – ''ဘတ်ထိ ဘဏဟတ္တ ပဏဓိတ်ဏဏ''တိ၊

ဘတ်ထိ ပုထုဇ္ဇနဿ ပဏဓိတ်ဏဏ, သ္ပ ၁ ပဏဏေယျ ပဏပတ်တိယ္ပ ပဏပဗ္ဗယ္ပ ပဏပဏ္ဍဇေဝဒေဘ္ဘ, ဏ ဇ္ဇဏ်တိ ဏ ပဿိသတိ သဓိဇ္ဇုမ္ပဗုဏ္ဏ ဘာသဓိပဏ္ဍိတ္တတိ? ဘ်ဓဏ်တ်၊ ဘတ်ထိ ဘဏဟတ္တ ပဏဓိတ်ဏဏ, သ္ပ ၁ ပဏဏေယျ ပဏပတ်တိယ္ပ ပဏပဗ္ဗယ္ပ ပဏပဏ္ဍဇေဝဒေဘ္ဘ, ဏ ဇ္ဇဏ်တိ ဏ ပဿိသတိ သဓိဇ္ဇုမ္ပဗုဏ္ဏ ဘာသဓိပဏ္ဍိတ္တတိ? ဏ ဟေမ် ဓတ်တဏိပေ ...ပေ ...၊

ဘတ်ထိ ဘဏဟတ္တ ပဏဓိတ်ဏဏ, သ္ပ ၁ ဏ ပဏဏေယျ ဏ ပဏပတ်တိယ္ပ ဏ ပဏပဗ္ဗယ္ပ ဏ ပဏပဏ္ဍဇေဝဒေဘ္ဘ, ဇ္ဇဏ်တိ ပဿိသတိ ဘာသဓိဇ္ဇုမ္ပဗုဏ္ဏ သဓိပဏ္ဍိတ္တတိ? ဘ်ဓဏ်တ်၊ ဘတ်ထိ ပုထုဇ္ဇနဿ ပဏဓိတ်ဏဏ, သ္ပ ၁ ဏ ပဏဏေယျ ဏ ပဏပတ်တိယ္ပ ဏ ပဏပဗ္ဗယ္ပ ဏ ပဏပဏ္ဍဇေဝဒေဘ္ဘ, ဇ္ဇဏ်တိ ပဿိသတိ ဘာသဓိဇ္ဇုမ္ပဗုဏ္ဏ သဓိပဏ္ဍိတ္တတိ? ဏ ဟေမ် ဓတ်တဏိပေ ...ပေ ...၊

ဘတ်ထိ ဘဏဟတ္တ ပဏဓိတ်ဏဏတိ? ဘ်ဓဏ်တ်၊ ဘတ်ထိ ဘဏဟတ္တ သတ်ထဏိ ပဏဓိတ်ဏဏ, ဒဓဲ့ ပဏဓိတ်ဏဏ, သဇ္ဇေ ပဏဓိတ်ဏဏ, သိက်ခါယ ပဏဓိတ်ဏဏ, ပုဗ္ဗဏ်တေ ပဏဓိတ်ဏဏ, ဘပဏ်တေ ပဏဓိတ်ဏဏ, ပုဗ္ဗဏ်တပဏ်တေ ပဏဓိတ်ဏဏ, ဘိဒပ္ပဗ္ဗယတ်ပဏ္ဍဗ္ဗဿမုပ္ပဏ္ဏေသု ဒဓဲေသု ပဏဓိတ်ဏဏတိ? ဏ ဟေမ် ဓတ်တဏိပေ ...ပေ ...၊

ဏတ်ထိ ဘဏဟတ္တ သတ်ထဏိ ပဏဓိတ်ဏဏ, ဒဓဲ့ ပဏဓိတ်ဏဏ ...ပေ ... ဘိဒပ္ပဗ္ဗယတ်ပဏ္ဍဗ္ဗဿမုပ္ပဏ္ဏေသု ဒဓဲေသု ပဏဓိတ်ဏဏတိ? ဘ်ဓဏ်တ်၊ ဟဉ္စိ ဏတ်ထိ ဘဏဟတ္တ သတ်ထဏိ ပဏဓိတ်ဏဏ, ဒဓဲ့ ပဏဓိတ်ဏဏ ...ပေ ... ဘိဒပ္ပဗ္ဗယတ်ပဏ္ဍဗ္ဗဿမုပ္ပဏ္ဏေသု ဒဓဲေသု ပဏဓိတ်ဏဏ, ဏွ ၁ ဓတ တေ ဓတ်တဏိပေ – ''ဘတ်ထိ ဘဏဟတ္တ ပဏဓိတ်ဏဏ''တိ၊

ဘတ်ထိ ပုထုဇ္ဇနဿ ပဏဓိတ်ဏဏ, ဘတ်ထိ တဿ သတ်ထဏိ ပဏဓိတ်ဏဏ, ဒဓဲ့ ပဏဓိတ်ဏဏ ...ပေ ... ဘိဒပ္ပဗ္ဗယတ်ပဏ္ဍဗ္ဗဿမုပ္ပဏ္ဏေသု ဒဓဲေသု ပဏဓိတ်ဏဏတိ? ဘ်ဓဏ်တ်၊ ဘတ်ထိ ဘဏဟတ္တ ပဏဓိတ်ဏဏ, ဘတ်ထိ တဿ သတ်ထဏိ ပဏဓိတ်ဏဏ, ဒဓဲ့ ပဏဓိတ်ဏဏ ...ပေ ... ဘိဒပ္ပဗ္ဗယတ်ပဏ္ဍဗ္ဗဿမုပ္ပဏ္ဏေသု ဒဓဲေသု ပဏဓိတ်ဏဏတိ? ဏ ဟေမ် ဓတ်တဏိပေ ...ပေ ...၊

ဘတဲထိ ဘဇဂတ္တ ပဇမိတဲဇဇ်, ဏတဲထိ တသဲသ သတဲထဇိ ပဇမိတဲဇဇ်, ဂဖဲမေ ပဇမိတဲဇဇ် ...ပေ... ဘိဘဲပပဗဲဗယတဲပဇီဗဲဗသဖုဲပဏ်ဆေသု ဂဖဲမေသု ပဇမိတဲဇဇ်တိ? ဘဲဖဏ်တဲ၊ ဘတဲထိ ပုထုဇ္ဇဏဏသဲသ ပဇမိတဲဇဇ်, ဏတဲထိ တသဲသ သတဲထဇိ ပဇမိတဲဇဇ်, ဂဖဲမေ ပဇမိတဲဇဇ် ...ပေ... ဘိဘဲပပဗဲဗယတဲပဇီဗဲဗသဖုဲပဏ်ဆေသု ဂဖဲမေသု ပဇမိတဲဇဇ်တိ? ဏ ဟေဝံ ဗတဲတဗ်ဗေ ...ပေ...၊

၇၃၇၊ ဘတဲထိ ဘဇဂတ္တ ပဇမိတဲဇဇ်တိ? ဘဲဖဏ်တဲ၊ ဏဏု ဘဇဂတ္တ ဇဂ္ဂ ပဂီဏ္ဏ ဘုဗဲသိဏ်ဏဖူလ္လ တလ်ဗတဲထုဂတ္တ ဘဏဘ်ဗဇ်ဂတ္တ ဘဲယတိ ဘဏုပဲပဲဂဖဲမွတိ? ဘဲဖဏ်တဲ၊ ဂဇဲဗိ ဘဇဂတ္တ ဇဂ္ဂ ပဂီဏ္ဏ ဘုဗဲသိဏ်ဏဖူလ္လ တလ်ဗတဲထုဂတ္တ ဘဏဘ်ဗဇ်ဂတ္တ ဘဲယတိ ဘဏုပဲပဲဂဖဲမွ, ဏ္ဏ ဉ ဗတ ဇေ ဗတဲတဗ်ဗေ – ''ဘတဲထိ ဘဇဂတ္တ ပဇမိတဲဇဇ်''တိ၊

ဘတဲထိ ဘဇဂတ္တ ပဇမိတဲဇဇ်တိ? ဘဲဖဏ်တဲ၊ ဏဏု ဘဇဂတ္တ ၁ုသ္သ ပဂီဏ္ဏ ...ပေ... ဖွဂ္ဂ ပဂီဏ္ဏ ...ပေ... ဘဏ္ဏတဲတပဲပဲ ပဂီဏ ဘုဗဲသိဏ်ဏဖူလ် တလ်ဗတဲထုဂတဲ ဘဏဘ်ဗဇ်ဂတဲ ဘဲယတိ ဘဏုပဲပဲဂဖဲမဲ ...ပေ... ဇဂပဲပဂဲဏ်ယ ဖဂ်ဂ္ဂ ဘဲမိတ္တ ...ပေ... ဇွိဘ္ဘသဇ်ဂ် ဘဲမိတ် ...ပေ... ၁ုသပဲပဂဲဏ်ယ ...ပေ... ဘဏ္ဏတဲတပဲပပဂဲဏ်ယ ဖဂ်ဂ္ဂ ဘဲမိတ္တ ...ပေ... ဇွိဘ္ဘသဇ်ဂ် ဘဲမိတ် ...ပေ... ဏဏု ဘဇဂဲ မီတဇဂ္ဂ မီတ၁ုသ္သ မီတဖွဂ္ဂ ...ပေ... သဗဲသိဂဲတဗိဗ် သဗဲသိဂတဏ်တိ? ဘဲဖဏ်တဲ၊ ဂဇဲဗိ ဘဇဂဲ မီတဇဂ္ဂ မီတ၁ုသ္သ မီတဖွဂ္ဂ သဗဲသိဂဲတဗိဗ် သဗဲသိဂတဲ, ဏ္ဏ ဉ ဗတ ဇေ ဗတဲတဗ်ဗေ – ''ဘတဲထိ ဘဇဂတ္တ ပဇမိတဲဇဇ်''တိ၊

၇၃၉၊ ဘတဲထိ ဘဇဂတ္တ ပဇမိတဲဇဇ်တိ? သဂဖဲဖဂုသလသဲသ ဘဇဂတ္တ ဘတဲထိ ပဇမိတဲဇဇ်, ပဇဂဖဲဖဂုသလသဲသ ဘဇဂတ္တ ဏတဲထိ ပဇမိတဲဇဇ်တိ၊ သဂဖဲဖဂုသလသဲသ ဘဇဂတ္တ ဘတဲထိ ပဇမိတဲဇဇ်တိ? ဘဲဖဏ်တဲ၊ ပဇဂဖဲဖဂုသလသဲသ ဘဇဂတ္တ ဘတဲထိ ပဇမိတဲဇဇ်တိ? ဏ ဟေဝံ ဗတဲတဗ်ဗေ ...ပေ...၊

ပဇဂဖဲဖဂုသလသဲသ ဘဇဂတ္တ ဏတဲထိ ပဇမိတဲဇဇ်တိ? ဘဲဖဏ်တဲ၊ သဂဖဲဖဂုသလသဲသ ဘဇဂတ္တ ဏတဲထိ ပဇမိတဲဇဇ်တိ? ဏ ဟေဝံ ဗတဲတဗ်ဗေ ...ပေ...၊

သဃဖဲဖကၡသလသဲသ ဘဏဂတ္တ ဏဂ္ဂ ပဂိဏ္ဍ, ဘတဲထိ တသဲသ ပဏမိတဲဏဖဲတိ ? ဘ်ဖဆိတ်။ ပဏဃဖဲဖကၡသလသဲသ ဘဏဂတ္တ ဏဂ္ဂ ပဂိဏ္ဍ, ဘတဲထိ တသဲသ ပဏမိတဲဏဖဲတိ ? ဆ ဂေမ္ မတဲတပဲဖေ။

သဃဖဲဖကၡသလသဲသ ဘဏဂတ္တ ၃္သ္ဂ ပဂိဏ္ဍ . . . ပေ . . . ဖွဂ္ဂ ပဂိဏ္ဍ . . . ပေ . . . ဘဏ္ဍတဲတပဲပ္ ပဂိဏ္ဍ . . . ပေ . . . ဏဂပဲပဂဲဏ္ဍယ ဖဂဲဂ္ဂ ဘမိတ္တ . . . ပေ . . . ဖွတ္ထသစ်ဂ ဘမိတ . . . ပေ . . . ၃္သပဲပဂဲဏ္ဍယ . . . ပေ . . . ဘဏ္ဍတဲတပဲပပဂဲဏ္ဍယ ဖဂဲဂ္ဂ ဘမိတ္တ . . . ပေ . . . ဖွတ္ထသစ်ဂ ဘမိတ . . . ပေ . . . သဃဖဲဖကၡသလ္ဂ ဘဏဂ မီတဏဂ္ဂ မီတ၃္သ္ဂ မီတဖွဂ္ဂ . . . ပေ . . . သဖဲဆိဂ်တဖဲဖ် သဖဲဆိဂတ်, ဘတဲထိ တသဲသ ပဏမိတဲဏဖဲတိ ? ဘ်ဖဆိတ်။ ပဏဃဖဲဖကၡသလ္ဂ ဘဏဂ မီတဏဂ္ဂ မီတ၃္သ္ဂ မီတဖွဂ္ဂ . . . ပေ . . . သဖဲဆိဂ်တဖဲဖ် သဖဲဆိဂတ်, ဘတဲထိ တသဲသ ပဏမိတဲဏဖဲတိ ? ဆ ဂေမ္ မတဲတပဲဖေ . . . ပေ . . . ။

ပဏဃဖဲဖကၡသလသဲသ ဘဏဂတ္တ ဏဂ္ဂ ပဂိဏ္ဍ, ဆတဲထိ တသဲသ ပဏမိတဲဏဖဲတိ ? ဘ်ဖဆိတ်။ သဃဖဲဖကၡသလသဲသ ဘဏဂတ္တ ဏဂ္ဂ ပဂိဏ္ဍ, ဆတဲထိ တသဲသ ပဏမိတဲဏဖဲတိ ? ဆ ဂေမ္ မတဲတပဲဖေ။

ပဏဃဖဲဖကၡသလသဲသ ဘဏဂတ္တ ၃္သ္ဂ ပဂိဏ္ဍ, ဖွဂ္ဂ ပဂိဏ္ဍ . . . ပေ . . . ဘဏ္ဍတဲတပဲပ္ ပဂိဏ္ဍ . . . ပေ . . . ဏဂပဲပဂဲဏ္ဍယ ဖဂဲဂ္ဂ ဘမိတ္တ . . . ပေ . . . ဖွတ္ထသစ်ဂ ဘမိတ . . . ပေ . . . ၃္သပဲပဂဲဏ္ဍယ . . . ပေ . . . ဘဏ္ဍတဲတပဲပပဂဲဏ္ဍယ ဖဂဲဂ္ဂ ဘမိတ္တ . . . ပေ . . . ဖွတ္ထသစ်ဂ ဘမိတ . . . ပေ . . . ပဏဃဖဲဖကၡသလ္ဂ ဘဏဂ မီတဏဂ္ဂ မီတ၃္သ္ဂ မီတဖွဂ္ဂ . . . ပေ . . . သဖဲဆိဂ်တဖဲဖ် သဖဲဆိဂတ်, ဆတဲထိ တသဲသ ပဏမိတဲဏဖဲတိ ? ဘ်ဖဆိတ်။ သဃဖဲဖကၡသလ္ဂ ဘဏဂ မီတဏဂ္ဂ မီတ၃္သ္ဂ မီတဖွဂ္ဂ . . . ပေ . . . သဖဲဆိဂ်တဖဲဖ် သဖဲဆိဂတ်, ဆတဲထိ တသဲသ ပဏမိတဲဏဖဲတိ ? ဆ ဂေမ္ မတဲတပဲဖေ . . . ပေ . . . ။

၇၃၈။ ဘတဲထိ ဘဏဂတ္တ ပဏမိတဲဏဖဲတိ ? ဘ်ဖဆိတ်။ ဆဆု မုတဲတ် ဘဂမတ် – ''ဒ္ဓဆတ္တဂ်, ဘိဂ်ရမေ, ပသဲသတ္တ ဘ်သမိဏ္ဍ ရယ် မဘ်ယိ, ဏ္ဍ ဘဒ္ဓဆတ္တ ဏ္ဍ ဘပသဲသတ္တ ! ဂ်ဗွဲ, ဘိဂ်ရမေ, ဒ္ဓဆတ္တ ဂ် ပသဲသတ္တ ဘ်သမိဏ္ဍ ရယ္ဂ ဂ္ဂတိ ? 'ဘိတိ ဏူပ်' . . . ပေ . . . 'ဘိတိ မိဗွဲဗွဲဏသဲသ ဘတဲထစ်ဂဖ္ဂ'တိ – ဘေမ္ ဂ္ဂ, ဘိဂ်ရမေ, ဒ္ဓဆတ္တ ဘေမ္ ပသဲသတ္တ ဘ်သမိဏ္ဍ ရယ္ဂ ဂ္ဂတိ''တိ။ ဘတဲထေမ သုတဲတဆိတ္တတိ ? ဘ်ဖဆိတ်။ ဘေဆ ဂိ ဆ မတဲတပဲဖ် – ''ဘတဲထိ ဘဏဂတ္တ ပဏမိတဲဏဖဲ''တိ။

ဘတဲထိ ဘဏဂတွ္ ပဏဓိတ်ဏဈ်တိ? ဘ်ဖဏ်တ်၊ ဏဏု မုတဲတံ ဒဂမတ် –
''ဒ္ဓဏတွ္ဂံ, ဒိကဲရမေ, ပသ်သတွ္ ဘ်သမ်ဏ် ရယံ မဘ်ဖိ, ဏ္ဍ ဘဒ္ဓဏတွ္ ဏ္ဍ ဘပသ်သတွ္!
ကိဗဲဝ, ဒိကဲရမေ, ဒ္ဓဏတွ္ ကိ ပသ်သတွ္ ဘ်သမ်ဏ် ရယွ္ ဂွ္တိ? 'ဘိဲ ၁ကဲရ'ဏ်တိ –
ဒိကဲရမေ, ဒ္ဓဏတွ္ ပသ်သတွ္ ဘ်သမ်ဏ် ရယွ္ ဂွ္တိ, 'ဘယံ ၁ကဲရသဖုာယွ္'တိ ...ပေ ...
'ဘယံ ၁ကဲရဏ်တွ္ဒ္ဓ'တိ ...ပေ ... 'ဘယံ ၁ကဲရဏ်တွ္ဂဂ်ဖိဏ် ပဇ္ဇပဲ'တိ – ဒ္ဓဏတွ္
ပသ်သတွ္ ဘ်သမ်ဏ် ရယွ္ ဂွ္တိ၊ ဘေမ် ဂွ္, ဒိကဲရမေ, ဒ္ဓဏတွ္ ဘေမ် ပသ်သတွ္ ဘ်သမ်ဏ်
ရယွ္ ဂွ္တိ''တိ၊ ဘတဲထေဓ သုတဲတဏ်တွ္တိ? ဘ်ဖဏ်တ်၊ ဘေဏ ဂိ ဏ မတဲတပိပံ –
''ဘတဲထိ ဘဏဂတွ္ ပဏဓိတ်ဏဈ်''တိ၊

ဘတဲထိ ဘဏဂတွ္ ပဏဓိတ်ဏဈ်တိ? ဘ်ဖဏ်တ်၊ ဏဏု မုတဲတံ ဒဂမတ် –
''သပိပံ, ဒိကဲရမေ, ဘဏဒ္ဓိဏ် ဘပဏ်ဒ္ဓိဏ် ဘဓိဏ်ဒယံ ဘပဲပဒဂံ ဘဒပိဂ္ဂ
၁ကဲရကဲရယ်ယ; သပိပဗဲဝ ဂွ္, ဒိကဲရမေ, ဘဒ္ဓိဏ် ပဏ်ဒ္ဓိဏ် ဓိဏ်ဒယံ ပဒဂံ ဒပိဂ္ဂ
၁ကဲရကဲရယ်ယ်''တိ! ဘတဲထေဓ သုတဲတဏ်တွ္တိ? ဘ်ဖဏ်တ်၊ ဘေဏ ဂိ ဏ မတဲတပိပံ
– ''ဘတဲထိ ဘဏဂတွ္ ပဏဓိတ်ဏဈ်''တိ၊

ဘတဲထိ ဘဏဂတွ္ ပဏဓိတ်ဏဈ်တိ? ဘ်ဖဏ်တ်၊ ဏဏု မုတဲတံ ဒဂမတ် –
''သဂ်မသ်သ ၁သ်သဏသဖဲပဘ်ယ ...ပေ ... ခဝဲဝ်ဒိဇ်ဏ်ဏ် ဘဒပိပ ကတု''ဏ်တိ၊
ဘတဲထေဓ သုတဲတဏ်တွ္တိ? ဘ်ဖဏ်တ်၊ ဘေဏ ဂိ ဏ မတဲတပိပံ – ''ဘတဲထိ ဘဏဂတွ္
ပဏဓိတ်ဏဈ်''တိ၊

ဘတဲထိ ဘဏဂတွ္ ပဏဓိတ်ဏဈ်တိ? ဘ်ဖဏ်တ်၊ ဏဏု မုတဲတံ ဒဂမတ် –
''ယသ်ဖိ, ဒိကဲရမေ, သဖယေ ဘဏိယသ်မကသ်သ ဓိဏဒ္ဓ ဓီတဖလ် ဂဖဲဖဝကဲ့
ဘုာပဲဘိ – 'ယံ ကိဗဲဝိ သဖုာယဂဖဲဖ, သပိပံ တံ ဏ်တွ္ဂဂဖဲဖ'ဏ်တိ, သဂ
၁သ်သဏုပဲပဲဘ်, ဒိကဲရမေ, ဘဏိယသ်မကသ်သ တီဏိ သံယွ္ဒဏ်ဏ် ပဂီယဏ်တိ –
သကဲကဲယဘိဇ်ဇိ, ဓိဝိကိဝဲဆ်, သီလပိပတပဏ်ဖဲသွ္''တိ! ဘတဲထေဓ သုတဲတဏ်တွ္တိ?
ဘ်ဖဏ်တ်၊ ဘေဏ ဂိ ဏ မတဲတပိပံ – ''ဘတဲထိ ဘဏဂတွ္ ပဏဓိတ်ဏဈ်''တိ၊

ဘတဲထိ ဘဏဂတွ္ ပဏဓိတ်ဏဈ်တိ? ဘ်ဖဏ်တ်၊ ဏဏု မုတဲတံ ဒဂမတ် –

> ''ဏ်ဂံ သဂီသ်သ်ဖိ [ဂဖိသ်သ်ဖိ (သီ၊ သျ၊ ဂ၊), သဖီဂ်ဖိ (ပီ၊)]
> ပဖွ္ဝဏ်ယ,
> ကထေဲကထိ ဒွ္တက ကဗဲဝိ [ကိဗဲဝိ (ဂ၊)] လွ္ဂေ;
> ဂဖဲဖဗဲဝ ဘေဇ်ဇ် ဘဒ္ဓိဏဖဲဏ္ဍ,

ဟေမ် တုမ္ဟ ဘွ္ဃၐိယဲ တၐေသီ''တိ [သု। ၐိ। ७०७० သုတ္တၐိပါတေ;
ဍူဇၐိ। ७७ ၸွတၵၐ်ဖမပုဎိမ်ၐဲသေ]।

ဘတ်ထေမ သုတ္တၐ္ဍွတိ? ဘ်ၺာမၐ္တာ। တေၐ ဂိ ၐ မတ္တာတပ်ပ် – ''ဘတ္တာထိ ဘၵဂတ္ဘ ပၵမိတ္တၵဏ်''တိ।

ၐ မတ္တာတပ်ပ် – ''ဘတ္တာထိ ဘၵဂတ္ဘ ပၵမိတ္တၵဏ်''တိ? ဘ်ၺာမၐ္တာ। ၐၐု ဘၵဂတ္ဘ ဘိတ္တာထိပုၐိသ်ၐ ၐ်ၺဂ္ဂတ္တာတ် ပၵေ မိတ္တာေယ့်, ၺဂ်ဂ်ၺဂ်ဂ် ပၵေ မိတ္တာေယ့်, တိဖၵဏ္ဍၪမၐပါပတီၐ ၐ်ဖဲ ပၵေ မိတ္တာေယ့ၐ္တိ? ဘ်ၺာမၐ္တာ। ဂဎ္ဍိ ဘၵဂတ္ဘ ဘိတ္တာထိပုၐိသ်ၐ ၐ်ၺဂ္ဂတ္တာတ် ပၵေ မိတ္တာေယ့်, ၺဂ်ဂ်ၺဂ်ဂ် ပၵေ မိတ္တာေယ့်, တိဖၵဏ္ဍၪမၐပါပတီၐ ၐ်ဖဲ ပၵေ မိတ္တာေယ့်, တေၐ မတ ၵေ မတ္တာတပ်ပေ – ''ဘတ္တာထိ ဘၵဂတ္ဘ ပၵမိတ္တၵဏ်''တိ।

ဘၵဂတ္ဘ ဘိတ္တာထိပုၐိသ်ၐ ၐ်ၺဂ္ဂတ္တာတ် ပၵေ မိတ္တာေယ့်, ၺဂ်ဂ်ၺဂ်ဂ် ပၵေ မိတ္တာေယ့်, တိဖၵဏ္ဍၪမၐပါပတီၐ ၐ်ဖဲ ပၵေ မိတ္တာေယ့ၐ္တိ, ဘတ္တာထိ ဘၵဂတ္ဘ ပၵမိတ္တၵဏ္တိ? ဘ်ၺာမၐ္တာ। ဘၵဂတ္ဘ သွ္တပတ္တိဖလ် မ် သၵၢဂ်ၐိဖလ် မ် ဘၐ်ဂ်ၐိဖလ် မ် ဘၵဂတ္တာတ် မ် ပၵေ မိတ္တာေယ့ၐ္တိ? ၐ ဂေမ် မတ္တာတပ်ပေ ...ပေ ...।

ပၵမိတ္တၵဖၵထ် ၐိဍ္ဍၪိတ္တာ।

၃। ဒုတိယဓဂ္ဂ

(७८) ၁। ဓၪီဘောၵထ်

७၃၃। သၐ်ပၐ်ၐသ်ဘ ဘတ္တာထိ ဓၪီဘော္ဂတိ? ဘ်ၺာမၐ္တာ। သပ်ပတ္တာထ သၐ်ပၐ်ၐ်ၐ ဘတ္တာထိ ဓၪီဘော္ဂတိ? ၐ ဂေမ် မတ္တာတပ်ပေ ...ပေ ...।

သၐ်ပၐ်ၐသ်ဘ ဘတ္တာထိ ဓၪီဘော္ဂတိ? ဘ်ၺာမၐ္တာ। သပ်ပဘ် သၐ်ပၐ်ၐ်ၐ ဘတ္တာထိ ဓၪီဘော္ဂတိ? ၐ ဂေမ် မတ္တာတပ်ပေ ...ပေ ...।

သၐ်ပၐ်ၐသ်ဘ ဘတ္တာထိ ဓၪီဘော္ဂတိ? ဘ်ၺာမၐ္တာ। သပ်ပေသ် သၐ်ပၐ်ၐ်ၐ ဘတ္တာထိ ဓၪီဘော္ဂတိ? ၐ ဂေမ် မတ္တာတပ်ပေ ...ပေ ...।

𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄤𑄩𑄝𑄬𑄎𑄴𑄎𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂 𑄥𑄝𑄨𑄝𑄥𑄛𑄴𑄛𑄖𑄖𑄩𑄥𑄪 𑄃𑄖𑄴𑄗𑄨 𑄟𑄤𑄩𑄝𑄬𑄎𑄴𑄎𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄤𑄩𑄝𑄬𑄎𑄴𑄎𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂 𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄚𑄖𑄴𑄗𑄨 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂 𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄚𑄖𑄴𑄗𑄨 𑄟𑄤𑄩𑄝𑄬𑄎𑄴𑄎𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄴𑄌, 𑄃𑄖𑄴𑄗𑄨 𑄟𑄤𑄩𑄝𑄬𑄎𑄴𑄎𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂
𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄅𑄛𑄴𑄛, 𑄃𑄖𑄴𑄗𑄨 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨? 𑄚 𑄦𑄬𑄝𑄁
𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄅𑄛𑄴𑄛, 𑄚𑄖𑄴𑄗𑄨 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂
𑄥𑄛𑄴𑄛𑄌𑄴𑄌𑄡𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄴𑄌, 𑄚𑄖𑄴𑄗𑄨 𑄟𑄤𑄩𑄝𑄬𑄎𑄴𑄎𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄸𑄷𑅁 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂 𑄥𑄝𑄪𑄃𑄡𑄴𑄉𑄖𑄨
𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄥𑄝𑄪𑄃𑄡𑄴𑄉𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂 𑄌𑄨𑄖𑄴𑄖𑄘𑄴𑄘𑄖𑄨
𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄌𑄨𑄖𑄴𑄖𑄘𑄴𑄘𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂 𑄝𑄉𑄨𑄉𑄴𑄉𑄖𑄨
𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄝𑄉𑄨𑄉𑄴𑄉𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄝𑄪𑄃𑄡𑄴𑄉𑄖𑄨 𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄚 𑄌 𑄥𑄝𑄪𑄃𑄡𑄴𑄉𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂
𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄚 𑄌 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁
𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄌𑄨𑄖𑄴𑄖𑄘𑄴𑄘𑄖𑄨 𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄚 𑄌 𑄌𑄨𑄖𑄴𑄖𑄘𑄴𑄘𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨
𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄚 𑄌 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄝𑄉𑄨𑄉𑄴𑄉𑄖𑄨 𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄚 𑄌 𑄝𑄉𑄨𑄉𑄴𑄉𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑄂 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨
𑄘𑄴𑄙𑄇𑄴𑄈𑄁 𑄚 𑄌 𑄅𑄛𑄢𑄇𑄴𑄈𑄖𑄨 𑄟𑄴𑄌 𑄝𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

၇၁၈။ သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့တိ? ဘ်ယောတ်။ ဗဲတ် ကိဂွ်ပစ်ကတိ? ဗဲတ် သပဲပဂွ်ပစ်ကတိ။ သွတ် သပဲပဂွ်ပစ်ကတိ? ဏ ဟေမ် မတ်တပဲပေ ...ပေ ...။

သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့တိ? ဘ်ယောတ်။ သွတ် ကိ ဂွ်ပစ်ကတိ? သွတ် သဘဲဂွ်ပစ်ကတိ။ ဗဲတ် သဘဲဂွ်ပစ်ကတိ? ဏ ဟေမ် မတ်တပဲပေ။

သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့ ဗဲတ် သပဲပဂွ်ပစ်, သွတ် သဘဲဂွ်ပစ်ကတိ? ဘ်ယောတ်။ ဟဲဗဲ ဗဲတ် သပဲပဂွ်ပစ်, သွတ် သဘဲဂွ်ပစ်, ဏွ ပ မတ ဇော မတ်တပဲပေ – ''သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့''တိ။

သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့ ဗဲတ် သပဲပဂွ်ပစ်, သွတ် သဘဲဂွ်ပစ်ကတိ? ဘ်ယောတ်။ ၓွိက်ဏ ဖသဲသ်ဏ, ၓွိက်ဏ မောဏ်ဏ, ၓွိက်ဏ သဗဲဗဲဏ, ၓွိက်ဏ ပေတဏ်ဏ, ၓွိက်ဏ ဗိတ်တ်ဏ သဖွဒ်ဏ ဟွတီတိ? ဏ ဟေမ် မတ်တပဲပေ။

၇၁၉။ သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့တိ? ဘ်ယောတ်။ ပထမိကသိဏ် သဖ္ပပတ်တိ သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့တိ? ဏ ဟေမ် မတ်တပဲပေ။

သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့တိ? ဘ်ယောတ်။ ဘ်ပွကသိဏ် ...ပေ ... တေဇွကသိဏ် ... မ်ယွကသိဏ် ... ဏီလကသိဏ် ... ပီတကသိဏ် ... လွဟိတကသိဏ် ... ဘွ်ဘ်တကသိဏ် ... ဘ်ကဲသ်ဏဗဲပ်ယတဏ ... မိဗဲဗဲဏဗဲပ်ယတဏ ... ဘ်ကိဗဲပဗဲဗဲယတဏ ...ပေ ... ဏေမသဗဲဗဲဏ်သဗဲဗဲယတဏ သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့တိ? ဏ ဟေမ် မတ်တပဲပေ ...ပေ ...။

ပထမိကသိဏ် သဖ္ပပတ်တိ သဖ္ပပဏ်ဏသဲသ ဏတ်ထိ မဃီဘော့တိ? ဘ်ယောတ်။ ဟဲဗဲ ပထမိကသိဏ် သဖ္ပပတ်တိ သဖ္ပပဏ်ဏသဲသ ဏတ်ထိ မဃီဘော့, ဏွ ပ မတ ဇော မတ်တပဲပေ – ''သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့''တိ။

ဘ်ပွကသိဏ် ... တေဇွကသိဏ် ... မ်ယွကသိဏ် ... ဏီလကသိဏ် ... ပီတကသိဏ် ... လွဟိတကသိဏ် ... ဘွ်ဘ်တကသိဏ် ... ဘ်ကဲသ်ဏဗဲပ်ယတဏ ... မိဗဲဗဲဏဗဲပ်ယတဏ ... ဘ်ကိဗဲပဗဲဗဲယတဏ ... ဏေမသဗဲဗဲဏ်သဗဲဗဲယတဏ သဖ္ပပဏ်ဏသဲသ ဏတ်ထိ မဃီဘော့တိ? ဘ်ယောတ်။ ဟဲဗဲ ဏေမသဗဲဗဲဏ်သဗဲဗဲယတဏ သဖ္ပပဏ်ဏသဲသ ဏတ်ထိ မဃီဘော့, ဏွ ပ မတ ဇော မတ်တပဲပေ – ''သဖ္ပပဏ်ဏသဲသ ဘတ်ထိ မဃီဘော့''တိ။

သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ လွကိယသဖ္ပတ်ာတိ သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဆ ဟေမံ မတ်ာတအ္ပေ ...ပေ ...။

သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ လွကိယံ ပဏ္ဍမံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဆ ဟေမံ မတ်ာတအ္ပေ ...ပေ ...။ သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ လွကိယံ ဒုတိယံ ဈာနံ ... တတိယံ ဈာနံ ... စတုတ်ာထံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဆ ဟေမံ မတ်ာတအ္ပေ ...ပေ ...။

လွကိယံ သဖ္ပတ်ာတိ သဖ္ပဏ်ဴဃာသဲသ ဃတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ ဟအ္ဗဲ လွကိယံ သဖ္ပတ်ာတိ သဖ္ပဏ်ဴဃာသဲသ ဃတ်ာထိ မဝီဘေဇ္ဇ, ထွံ ဝ မတ ဖေ မတ်ာတအ္ပေ – ‘‘သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇ’’တိ။

လွကိယံ ပဏ္ဍမံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဃတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ ဟအ္ဗဲ လွကိယံ ပဏ္ဍမံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဃတ်ာထိ မဝီဘေဇ္ဇ, ထွံ ဝ မတ ဖေ မတ်ာတအ္ပေ – ‘‘သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇ’’တိ။

လွကိယံ ဒုတိယံ ဈာနံ ... တတိယံ ဈာနံ ... စတုတ်ာထံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဃတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ ဟအ္ဗဲ လွကိယံ စတုတ်ာထံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဃတ်ာထိ မဝီဘေဇ္ဇ, ထွံ ဝ မတ ဖေ မတ်ာတအ္ပေ – ‘‘သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇ’’တိ။

၇၇၀။ လွကုတ်ာတရံ ပဏ္ဍမံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ လွကိယံ ပဏ္ဍမံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဆ ဟေမံ မတ်ာတအ္ပေ ...ပေ ...။

လွကုတ်ာတရံ ပဏ္ဍမံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ လွကိယံ ဒုတိယံ ဈာနံ ... တတိယံ ဈာနံ ... စတုတ်ာထံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဘတ်ာထိ မဝီဘေဇ္ဇတိ? ဆ ဟေမံ မတ်ာတအ္ပေ ...ပေ ...။

လွကိယံ ပဏ္ဍမံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဃတ်ာထိ မဝီဘေဇ္ဇတိ? ဘ်ာမောဏ်တ်ာ။ လွကုတ်ာတရံ ပဏ္ဍမံ ဈာနံ သဖ္ပဏ်ဴဃာသဲသ ဃတ်ာထိ မဝီဘေဇ္ဇတိ? ဆ ဟေမံ မတ်ာတအ္ပေ ...ပေ ...။

လ္ဂကိယံ ၃တိယံ ဆ္ာနံ ... တတိယံ ဆ္ာနံ ... ၀တုတ္ထံ ဆ္ာနံ သမာပဏ္ဏဿသ ဏတ်ထိ မပါဘော့တိ? ဘာမဏ္ဏတ်။ လ္ဂကုတ်တတ် ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဏတ်ထိ မပါဘော့တိ? ဏ ဂေမံ မတ်တတပ်ပေ ...ပေ ...။

၃၇၇။ လ္ဂကုတ်တတ် ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ မပါဘော့တိ? ဘာမဏ္ဏတ်။ လ္ဂကုတ်တတ် ၃တိယံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ မပါဘော့တိ? ဏ ဂေမံ မတ်တတပ်ပေ ...ပေ ...။

လ္ဂကုတ်တတ် ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ မပါဘော့တိ? ဘာမဏ္ဏတ်။ လ္ဂကုတ်တတ် တတိယံ ဆ္ာနံ ... ၀တုတ္ထံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ မပါဘော့တိ? ဏ ဂေမံ မတ်တတပ်ပေ ...ပေ ...။

လ္ဂကုတ်တတ် ၃တိယံ ဆ္ာနံ သမာပဏ္ဏဿသ ဏတ်ထိ မပါဘော့တိ? ဘာမဏ္ဏတ်။ လ္ဂကုတ်တတ် ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဏတ်ထိ မပါဘော့တိ? ဏ ဂေမံ မတ်တတပ်ပေ ...ပေ ...။

လ္ဂကုတ်တတ် ၃တိယံ ဆ္ာနံ ... တတိယံ ဆ္ာနံ ... ၀တုတ္ထံ ဆ္ာနံ သမာပဏ္ဏဿသ ဏတ်ထိ မပါဘော့တိ? ဘာမဏ္ဏတ်။ လ္ဂကုတ်တတ် ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဏတ်ထိ မပါဘော့တိ? ဏ ဂေမံ မတ်တတပ်ပေ ...ပေ ...။

၃၇၃။ ဏ မတ်တတပ်ပံ – ''သမာပဏ္ဏဿသ ဘတ်ထိ မပါဘော့''တိ? ဘာမဏ္ဏတ်။ ဏဏု ဓိတက်ကာမိပ်ပါ မပါသၓိဂဏ် မုတ်တ် ဒဂမတ် – ''ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ ဓိတက်ကာမိပ်ပါ''တိ? ဘာမဏ္ဏတ်။ ဂဇာဝိ ဓိတက်ကာမိပ်ပါ မပါသၓိဂဏ် မုတ်တ် ဒဂမတ် – ''ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ ဓိတက်ကာမိပ်ပါ,'' တေဏ မတ ဏေ မတ်တတပ်ပေ – ''သမာပဏ္ဏဿသ ဘတ်ထိ မပါဘော့''တိ။

ဓိတက်ကာမိပ်ပါ မပါသၓိဂဏ် မုတ်တ် ဒဂမတ် – ''ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ ဓိတက်ကာမိပ်ပါ''တိ [ဘတ်ထိ ဓိတက်ကာမိပ်ပါ (သျ၊)] ဘောမဖုပတိပိ], ဘတ်ထိ တဿသ မပါဘော့တိ? ဘာမဏ္ဏတ်။ ပထမီကာသိဏ် ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ ဓိတက်ကာမိပ်ပါ, ဘတ်ထိ တဿသ မပါဘော့တိ? ဏ ဂေမံ မတ်တတပ်ပေ ...ပေ ...။

ဓိတက်ကာမိပ်ပါ မပါသၓိဂဏ် မုတ်တ် ဒဂမတ် – ''ပဌမံ ဆ္ာနံ သမာပဏ္ဏဿသ ဘတ်ထိ ဓိတက်ကာမိပ်ပါ''တိ, ဘတ်ထိ တဿသ မပါဘော့တိ?

ဘာဖာဏ်တာ၊ ဘာပွကာသိဖ ... တေဇွကာသိဖ ... မိယွကာသိဖ ... ဇီလကာသိဖ ...
ပီတကာသိဖ ... လွဂိတကာသိဖ ... ဘွ်ာတကာသိဖ ပဇေဖ့ သိဏ် သဖ့ပဏ်ဏသိသ
ဘာတာထိ မိတကကမိပဏ်, ဘာတာထိ တသိသ မပီဘော်ွတိ? ဏ ဂေမ်
မတာတပိဗေ ...ပေ ...၊

ဏ မတာတပိပ် – ''သဖ့ပဏ်ဏသိသ ဘာတာထိ မပီဘော်ွ''တိ? ဘာဖာဏ်တာ၊ ဏဏု
မိတကကာသဖုဇ်ဇဏ် မိပ် မုတာတ ဒဂမတ – ''ပဇေဖ့ သိဏ် သဖ့ပဏ်ဏသိသ ဘာတာထိ
မိတကကမိပဏ်''တိ? ဘာဖာဏ်တာ၊ ဂဇိပိ မိတကကာသဖုဇ်ဇဏ် မိပ် မုတာတ ဒဂမတ –
''ပဇေဖ့ သိဏ် သဖ့ပဏ်ဏသိသ ဘာတာထိ မိတကကမိပဏ်,'' တေဏ မတ ဓေ မတာတပိဗေ
– ''သဖ့ပဏ်ဏသိသ ဘာတာထိ မပီဘော်ွ''တိ၊

မိတကကာသဖုဇ်ဇဏ် မိပ် မုတာတ ဒဂမတ – ''ပဇေဖ့ သိဏ် သဖ့ပဏ်ဏသိသ
ဘာတာထိ မိတကကမိပဏ်''တိ, ဘာတာထိ တသိသ မပီဘော်ွတိ? ဘာဖာဏ်တာ၊
သဇိဇိသဖုဇ်ဇဏ် မိပ် မုတာတ ဒဂမတ – ''ဥတိယ် သိဏ် သဖ့ပဏ်ဏသိသ ဘာတာထိ
သဇိဇိ, ဘာတာထိ တသိသ မိတကကမိပဏ်''တိ? ဏ ဂေမ် မတာတပိဗေ ...ပေ ...၊

မိတကကာသဖုဇ်ဇဏ် မိပ် မုတာတ ဒဂမတ – ''ပဇေဖ့ သိဏ် သဖ့ပဏ်ဏသိသ
ဘာတာထိ မိတကကမိပဏ်''တိ, ဘာတာထိ တသိသ မပီဘော်ွတိ? ဘာဖာဏ်တာ၊
သဇိဇိသဖုဇ်ဇဏ် မိပ် မုတာတ ဒဂမတ – တတိယ် သိဏ် ...ပေ ... ဃတုတာထ် သိဏ် ...
ဘာကာသိဏဇိပ်ယတဏ ... မိဇိဇိဖဇိပ်ယတဏ ... ဘာကိဇိဃဇိဇိယတဏ
သဖ့ပဏ်ဏသိသ ဘာတာထိ သဇိဇိ, ဘာတာထိ တသိသ မိတကကမိပဏ်တိ? ဏ ဂေမ်
မတာတပိဗေ ...ပေ ...၊

၇၇၇၊ သဖ့ပဏ်ဏသိသ ဘာတာထိ မပီဘော်ွတိ? ဘာဖာဏ်တာ၊ ဏဏု ''ပဇေဖ့ သိဏ်
သဖ့ပဏ်ဏသိသ မိပ် ဏိဇုဝါဒ ဂွတီ''တိ [သံ၊ ဏိ၊ ၉၊၃၀၈, ၃၅၇]! ဘာတာဝေဓ
သုတာတဏ်တွတိ? ဘာဖာဏ်တာ၊ ဂဇိပိ ''ပဇေဖ့ သိဏ် သဖ့ပဏ်ဏသိသ မိပ် ဏိဇုဝါဒ
ဂွတီ''တိ, ဘာတာဝေဓ သုတာတဏ်တွတိ, ဏွ ဃ မတ ဓေ မတာတပိဗေ – ''သဖ့ပဏ်ဏသိသ
ဘာတာထိ မပီဘော်ွ''တိ၊

''ပဇေဖ့ သိဏ် သဖ့ပဏ်ဏသိသ မိပ် ဏိဇုဝါဒ ဂွတီ''တိ [သံ၊ ဏိ၊ ၉၊၃၀၈, ၃၅၇],
ဘာတာဝေဓ သုတာတဏ်တွတိ, ဘာတာထိ တသိသ မပီဘော်ွတိ? ဘာဖာဏ်တာ၊ ''ဥတိယ် သိဏ်
သဖ့ပဏ်ဏသိသ မိတကကမိပဏ် ဏိဇုဝါဒ ဂွဏ်တီ''တိ [သံ၊ ဏိ၊ ၉၊၃၀၈, ၃၅၇],
ဘာတာဝေဓ သုတာတဏ်တွတိ, ဘာတာထိ တသိသ မိတကကမိပဏ်တိ? ဏ ဂေမ်
မတာတပိဗေ ...ပေ ...၊

‘‘𑄛𑄒𑄟𑄁 𑄏𑅅𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄤𑅅𑄌𑅅 𑄚𑄨𑄢𑄪𑄘𑄳𑄙𑅅 𑄦𑄮𑄖𑄩’’𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄺𑅁𑄸𑄼𑄿, 𑄸𑄾𑄹], 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨, 𑄃𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥 𑄤𑄌𑄩𑄞𑄬𑄘𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 ‘‘𑄘𑄪𑄖𑄨𑄡𑄁 𑄏𑅅𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄛𑄩𑄖𑄨 𑄚𑄨𑄢𑄪𑄘𑄳𑄙𑅅 𑄦𑄮𑄖𑄨, 𑄌𑄖𑄪𑄖𑄳𑄗𑄁 𑄏𑅅𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄥𑄳𑄥𑅅𑄥𑄛𑄥𑄳𑄥𑅅𑄥𑅅 𑄚𑄨𑄢𑄪𑄘𑄳𑄙𑅅 𑄦𑄮𑄚𑄳𑄖𑄨, 𑄃𑅅𑄇𑅅𑄥𑅅𑄚𑄐𑄳𑄌𑅅𑄡𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄢𑄫𑄛𑄥𑄐𑄳𑄐𑅅 𑄚𑄨𑄢𑄪𑄘𑄳𑄙𑅅 𑄦𑄮𑄖𑄨, 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄐𑄳𑄌𑅅𑄡𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑅅𑄇𑅅𑄥𑅅𑄚𑄐𑄳𑄌𑅅𑄡𑄖𑄚𑄥𑄐𑄳𑄐𑅅 𑄚𑄨𑄢𑄪𑄘𑄳𑄙𑅅 𑄦𑄮𑄖𑄨, 𑄃𑅅𑄇𑄨𑄐𑄳𑄌𑄐𑄳𑄐𑅅𑄡𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄐𑄳𑄌𑅅𑄡𑄖𑄚𑄥𑄐𑄳𑄐𑅅 𑄚𑄨𑄢𑄪𑄘𑄳𑄙𑅅 𑄦𑄮𑄖𑄨, 𑄚𑄬𑄤𑄥𑄐𑄳𑄐𑅅𑄚𑅅𑄥𑄐𑄳𑄐𑅅𑄡𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑅅𑄇𑄨𑄐𑄳𑄌𑄐𑄳𑄐𑅅𑄡𑄖𑄚𑄥𑄐𑄳𑄐𑅅 𑄚𑄨𑄢𑄪𑄘𑄳𑄙𑅅 𑄦𑄮𑄖𑄨, 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄥𑄐𑄳𑄐𑅅 𑄌 𑄤𑄬𑄘𑄚𑅅 𑄌 𑄚𑄨𑄢𑄪𑄘𑄳𑄙𑅅 𑄦𑄮𑄚𑄳𑄖𑄩’’𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄺𑅁𑄸𑄼𑄿, 𑄸𑄾𑄹; 𑄃𑅁 𑄚𑄨𑅁 𑄿𑅁𑄹𑄷; 𑄘𑄩𑅁 𑄚𑄨𑅁 𑄹𑅁𑄹𑄺𑄺], 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨, 𑄃𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥 𑄥𑄐𑄳𑄐𑅅 𑄌 𑄤𑄬𑄘𑄚𑅅 𑄌𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…𑅁

𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄖𑄳𑄗𑄨 𑄤𑄌𑄩𑄞𑄬𑄘𑄮’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄛𑄒𑄟𑄥𑄳𑄥 𑄏𑅅𑄚𑄥𑄳𑄥 𑄥𑄘𑄳𑄘𑄮 𑄇𑄕𑄳𑄑𑄇𑄮 [𑄇𑄕𑄳𑄓𑄇𑄮 (𑄥𑄳𑄡𑅅𑅁) 𑄃𑅁 𑄚𑄨𑅁 𑄷𑄶𑅁𑄽𑄸] 𑄤𑄪𑄖𑄳𑄖𑄮 𑄞𑄉𑄤𑄖𑅅𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄷𑄶𑅁𑄽𑄸 𑄇𑄕𑄳𑄑𑄇𑄥𑄪𑄖𑄳𑄖𑄬 𑄤𑄨𑄖𑄳𑄗𑅅𑄢𑄮 𑄛𑄥𑄳𑄥𑄨𑄖𑄝𑄳𑄝𑄮]? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄒𑄟𑄥𑄳𑄥 𑄏𑅅𑄚𑄥𑄳𑄥 𑄥𑄘𑄳𑄘𑄮 𑄇𑄕𑄳𑄑𑄇𑄮 𑄤𑄪𑄖𑄳𑄖𑄮 𑄞𑄉𑄤𑄖𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄖𑄳𑄗𑄨 𑄤𑄌𑄩𑄞𑄬𑄘𑄮’’𑄖𑄨𑅁

𑄛𑄒𑄟𑄥𑄳𑄥 𑄏𑅅𑄚𑄥𑄳𑄥 𑄥𑄘𑄳𑄘𑄮 𑄇𑄕𑄳𑄑𑄇𑄮 𑄤𑄪𑄖𑄳𑄖𑄮 𑄞𑄉𑄤𑄖𑅅𑄖𑄨, 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄖𑄳𑄗𑄨 𑄤𑄌𑄩𑄞𑄬𑄘𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄪𑄖𑄨𑄡𑄥𑄳𑄥 𑄏𑅅𑄚𑄥𑄳𑄥 𑄤𑄨𑄖𑄇𑄳𑄇𑄤𑄨𑄌𑅅𑄢𑅅 𑄇𑄕𑄳𑄑𑄇𑅅 𑄤𑄪𑄖𑄳𑄖𑅅 𑄞𑄉𑄤𑄖𑅅 … 𑄖𑄖𑄨𑄡𑄥𑄳𑄥 𑄏𑅅𑄚𑄥𑄳𑄥 𑄛𑄩𑄖𑄨 𑄇𑄕𑄳𑄑𑄇𑄮 𑄤𑄪𑄖𑄳𑄖𑄮 𑄞𑄉𑄤𑄖𑅅 … 𑄌𑄖𑄪𑄖𑄳𑄗𑄥𑄳𑄥 𑄏𑅅𑄚𑄥𑄳𑄥 𑄃𑄥𑄳𑄥𑅅𑄥𑄛𑄥𑄳𑄥𑅅𑄥𑅅 𑄇𑄕𑄳𑄑𑄇𑅅 𑄤𑄪𑄖𑄳𑄖𑅅 𑄞𑄉𑄤𑄖𑅅 [𑄃𑅁 𑄚𑄨𑅁 𑄷𑄶𑅁𑄽𑄸] … 𑄃𑅅𑄇𑅅𑄥𑅅𑄚𑄐𑄳𑄌𑅅𑄡𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄢𑄫𑄛𑄥𑄐𑄳𑄐𑅅 𑄇𑄕𑄳𑄑𑄇𑅅 𑄤𑄪𑄖𑄳𑄖𑅅 … 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄐𑄳𑄌𑅅𑄡𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑅅𑄇𑅅𑄥𑅅𑄚𑄐𑄳𑄌𑅅𑄡𑄖𑄚𑄥𑄐𑄳𑄐𑅅 𑄇𑄕𑄳𑄑𑄇𑅅 𑄤𑄪𑄖𑄳𑄖𑅅 … 𑄃𑅅𑄇𑄨𑄐𑄳𑄌𑄐𑄳𑄐𑅅𑄡𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄐𑄳𑄌𑅅𑄡𑄖𑄚𑄥𑄐𑄳𑄐𑅅 𑄇𑄕𑄳𑄑𑄇𑅅 𑄤𑄪𑄖𑄳𑄖𑅅 … 𑄚𑄬𑄤𑄥𑄐𑄳𑄐𑅅𑄚𑅅𑄥𑄐𑄳𑄐𑅅𑄡𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑅅𑄇𑄨𑄐𑄳𑄌𑄐𑄳𑄐𑅅𑄡𑄖𑄚𑄥𑄐𑄳𑄐𑅅 𑄇𑄕𑄳𑄑𑄇𑅅 𑄤𑄪𑄖𑄳𑄖𑅅 … 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄥𑄐𑄳𑄐𑅅 𑄌 𑄤𑄬𑄘𑄚𑅅 𑄌 𑄇𑄕𑄳𑄑𑄇𑅅 𑄤𑄪𑄖𑄳𑄖𑅅 [𑄃𑅁 𑄚𑄨𑅁 𑄷𑄶𑅁𑄽𑄸], 𑄃𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥 𑄥𑄐𑄳𑄐𑅅 𑄌 𑄤𑄬𑄘𑄚𑅅 𑄌𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…𑅁

𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄖𑄳𑄗𑄨 𑄤𑄌𑄩𑄞𑄬𑄘𑄮’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄥𑄨𑄈𑄨𑄥𑄳𑄥, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄞𑄉𑄤𑄖𑄮 𑄃𑄢𑄦𑄖𑄮 𑄥𑄟𑄳𑄟𑅅𑄥𑄟𑄳𑄝𑄪𑄘𑄳𑄙𑄥𑄳𑄥 𑄃𑄞𑄨𑄞𑄫 𑄚𑅅𑄟 𑄥𑅅𑄤𑄇𑄮 𑄝𑄳𑄢𑄦𑄳𑄟𑄣𑄮𑄇𑄬 𑄒𑄨𑄖𑄮 𑄥𑄦𑄥𑄳𑄥𑄨𑄣𑄮𑄇𑄙𑅅𑄖𑄪𑄁 𑄥𑄢𑄬𑄚 𑄤𑄨𑄐𑄳𑄐𑅅𑄛𑄬𑄥𑄨 –

‘𑄃𑄢𑄧𑄞𑄧𑄗𑄧 𑄚𑄨𑄇𑄴𑄇𑄧𑄟𑄧𑄗𑄧, 𑄡𑄪𑄐𑄴𑄎𑄧𑄗𑄧 𑄝𑄪𑄘𑄴𑄙𑄧𑄥𑄥𑄧𑄚𑄬;
𑄙𑄪𑄚𑄗𑄧 𑄟𑄧𑄌𑄴𑄌𑄪𑄚𑄮 𑄥𑄬𑄚𑄧𑄁, 𑄚𑄧𑅄𑄉𑄢𑄧𑄁𑄤𑄧 𑄇𑄪𑄐𑄴𑄎𑄧𑄢𑄮𑅁

‘𑄡𑄮 𑄄𑄟𑄧𑄥𑄴𑄟𑄨𑄁 𑄙𑄧𑄟𑄴𑄟𑄧𑄤𑄨𑄚𑄧𑄡𑄬, 𑄃𑄧𑄛𑄴𑄛𑄧𑄟𑄧𑄖𑄴𑄖𑄮 𑄤𑄨𑄦𑄧𑄥𑄴𑄥𑄧𑄖𑄨 [𑄤𑄨𑄦𑄬𑄥𑄴𑄥𑄧𑄖𑄨 (𑄥𑄩𑅁 𑄥𑄴𑄡𑅁 𑄇𑄧𑄁𑅁) 𑄤𑄨𑄦𑄧𑄢𑄨𑄥𑄴𑄥𑄧𑄖𑄨 (𑄇𑄧𑅁)];
𑄛𑄧𑄦𑄡𑄧 𑄎𑄖𑄨𑄥𑄧𑄁𑄥𑄢𑄧𑄁, 𑄘𑄪𑄇𑄴𑄈𑄧𑄥𑄴𑄥𑄧𑄚𑄴𑄖𑄧𑄁 𑄇𑄧𑄢𑄨𑄥𑄴𑄥𑄧𑄖𑄩’’𑄖𑄨 [𑄃𑄧𑅁 𑄚𑄨𑅁 𑄹 𑄖𑄨𑄇𑄧𑄚𑄨𑄛𑄖𑄬; 𑄥𑄧𑄁𑅁 𑄚𑄨𑅁 𑄹𑅁𑄸𑄾𑄻]𑅁

𑄃𑄧𑄖𑄴𑄗𑄬𑄤𑄧 𑄥𑄪𑄖𑄴𑄖𑄧𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄖𑄬𑄚𑄧 𑄦𑄨 𑄥𑄧𑄟𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥𑄧 𑄃𑄧𑄖𑄴𑄗𑄨 𑄤𑄧𑄌𑄩𑄞𑄬𑄘𑄮𑄖𑄨𑅁

𑄤𑄧𑄌𑄩𑄞𑄬𑄘𑄧𑄇𑄧𑄗 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅁

𑄸𑅁 𑄘𑄪𑄖𑄨𑄡𑄧𑄤𑄧𑄉𑄴𑄉𑄮

(𑄷𑄻) 𑄼𑅁 𑄘𑄪𑄇𑄴𑄈𑄦𑄢𑄧𑄇𑄧𑄗

𑄹𑄹𑄷𑅁 𑄘𑄪𑄇𑄴𑄈𑄦𑄢𑄮 𑄟𑄧𑄉𑄴𑄉𑄧𑄋𑄴𑄉𑄧𑄁 𑄟𑄧𑄉𑄴𑄉𑄧𑄛𑄧𑄢𑄨𑄡𑄛𑄧𑄚𑄴𑄚𑄧𑄚𑄴𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄡𑄬 𑄇𑄬𑄌𑄨 𑄘𑄪𑄇𑄴𑄈𑄧𑄚𑄴𑄖𑄨 𑄤𑄌𑄧𑄁 𑄞𑄥𑄧𑄚𑄴𑄖𑄨, 𑄥𑄧𑄝𑄴𑄝𑄬 𑄖𑄬 𑄟𑄧𑄉𑄴𑄉𑄧𑄁 𑄞𑄤𑄬𑄚𑄴𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬𑅁

𑄡𑄬 𑄇𑄬𑄌𑄨 𑄘𑄪𑄇𑄴𑄈𑄧𑄚𑄴𑄖𑄨 𑄤𑄌𑄧𑄁 𑄞𑄥𑄧𑄚𑄴𑄖𑄨, 𑄥𑄧𑄝𑄴𑄝𑄬 𑄖𑄬 𑄟𑄧𑄉𑄴𑄉𑄧𑄁 𑄞𑄤𑄬𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄝𑄣𑄧𑄛𑄪𑄗𑄪𑄎𑄴𑄎𑄧𑄚 𑄘𑄪𑄇𑄴𑄈𑄧𑄚𑄴𑄖𑄨 𑄤𑄌𑄧𑄁 𑄞𑄥𑄧𑄚𑄴𑄖𑄨, 𑄝𑄣𑄧𑄛𑄪𑄗𑄪𑄎𑄴𑄎𑄧𑄚 𑄟𑄧𑄉𑄴𑄉𑄧𑄁 𑄞𑄤𑄬𑄚𑄴𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬𑅁 𑄟𑄖𑄪𑄊𑄖𑄧𑄇𑄮 ... 𑄛𑄨𑄖𑄪𑄊𑄖𑄧𑄇𑄮 ... 𑄃𑄧𑄢𑄧𑄦𑄧𑄚𑄴𑄖𑄧𑄊𑄖𑄧𑄇𑄮 ... 𑄢𑄪𑄦𑄨𑄢𑄪𑄛𑄴𑄛𑄘𑄧𑄇𑄮 [𑄣𑄮𑄦𑄨𑄖𑄪𑄛𑄴𑄛𑄘𑄧𑄇𑄮 (𑄥𑄩𑅁 𑄇𑄧𑅁) 𑄃𑄧𑄑𑄴𑄒𑄧𑄇𑄧𑄗𑄥𑄪 𑄛𑄧𑄚𑄧 𑄢𑄪𑄦𑄨𑄢𑄪𑄛𑄴𑄛𑄘𑄧𑄇𑄮𑄖𑄴𑄤𑄬𑄤𑄧 𑄘𑄨𑄥𑄴𑄥𑄧𑄖𑄨] ... 𑄥𑄧𑄋𑄴𑄊𑄧𑄞𑄬𑄘𑄧𑄇𑄮 𑄘𑄪𑄇𑄴𑄈𑄧𑄚𑄴𑄖𑄨 𑄤𑄌𑄧𑄁 𑄞𑄥𑄧𑄖𑄨, 𑄥𑄧𑄋𑄴𑄊𑄧𑄞𑄬𑄘𑄧𑄇𑄮 𑄟𑄧𑄉𑄴𑄉𑄧𑄁 𑄞𑄤𑄬𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄘𑄪𑄇𑄴𑄈𑄦𑄢𑄧𑄇𑄧𑄗 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅁

𑄸𑅁 𑄘𑄪𑄖𑄨𑄡𑄧𑄤𑄧𑄉𑄴𑄉𑄮

(𑄷𑄼) 𑄽𑅁 𑄌𑄨𑄖𑄴𑄖𑄑𑄴𑄒𑄨𑄖𑄨𑄇𑄧𑄗

၁၅၂। ဘောက် ဝိတ်တံ ၁ဗိသံ တိဏ္ဏဏတီတိ? ဘ်ဖဆ်တ်। ဘုပဗ္ဗိဘ၁ဗိသွ ဘုပိပ်ာက်ရဇ္ဇွ, ဘုပဗ္ဗိဘ၁ဗိသွ မယက်ရဇ္ဇွတိ? ဘ ဂေမံ မတိတပိပေ।

ဘောက် ဝိတ်တံ ဒွေ ၁ဗိသေ တိဏ္ဏဏတီတိ? ဘ်ဖဆ်တ်। ၁ဗိသွ ဘုပိပ်ာက်ရဇ္ဇွ, ၁ဗိသွ မယက်ရဇ္ဇွတိ? ဘ ဂေမံ မတိတပိပေ।

ဘောက် ဝိတ်တံ ဝတိတ်ဏ္ဍ ၁ဗိသေ တိဏ္ဏဏတိ … ဘဏ္ဍဏ ၁ဗိသေ တိဏ္ဏဏတိ … ၁သ ၁ဗိသေ တိဏ္ဏဏတိ … ဓိသတိ ၁ဗိသေ တိဏ္ဏဏတိ … ဖိသံ တိဏ္ဏဏတိ … ဒွေ ဖိသေ တိဏ္ဏဏတိ … ဝတိတ်ဏ္ဍ ဖိသေ တိဏ္ဏဏတိ … ဘဏ္ဍဏ ဖိသေ တိဏ္ဏဏတိ … ၁သ ဖိသေ တိဏ္ဏဏတိ … သံမဝိခဏံ တိဏ္ဏဏတိ … ဒွေ မသိသ်ဏ္ဏ တိဏ္ဏဏတိ … ဝတိတ်ဏ္ဏ မသိသ်ဏ္ဏ တိဏ္ဏဏတိ … ဘဏ္ဍဏ မသိသ်ဏ္ဏ တိဏ္ဏဏတိ … ၁သ မသိသ်ဏ္ဏ တိဏ္ဏဏတိ … ဓိသတိ မသိသ်ဏ္ဏ တိဏ္ဏဏတိ … တိသ မသိသ်ဏ္ဏ တိဏ္ဏဏတိ … ဝတိတ်ဏ္ဏိသ မသိသ်ဏ္ဏ တိဏ္ဏဏတိ … ပဈဈသ မသိသ်ဏ္ဏ တိဏ္ဏဏတိ … မသိသသတံ တိဏ္ဏဏတိ … ဒွေ မသိသသတ်ဏ္ဏ တိဏ္ဏဏတိ … ဝတိတ်ဏ္ဏ မသိသသတ်ဏ္ဏ တိဏ္ဏဏတိ … ပဈဝ မသိသသတ်ဏ္ဏ တိဏ္ဏဏတိ … မသိသသဂသိသံ တိဏ္ဏဏတိ … ဒွေ မသိသသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဝတိတ်ဏ္ဏ မသိသသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဘဏ္ဍဏ မသိသသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … သွဇသ မသိသသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဂပိပ် တိဏ္ဏဏတိ … ဒွေ ဂပိပေ တိဏ္ဏဏတိ … ဝတိတ်ဏ္ဍ ဂပိပေ တိဏ္ဏဏတိ … ဘဏ္ဍဏ ဂပိပေ တိဏ္ဏဏတိ … သွဇသ ဂပိပေ တိဏ္ဏဏတိ … ဗတိတိသ ဂပိပေ တိဏ္ဏဏတိ … ဝတုသဏ္ဍဏ ဂပိပေ တိဏ္ဏဏတိ … ပဈဝ ဂပိပသတ်ဏ္ဏ တိဏ္ဏဏတိ … ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဒွေ ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဝတိတ်ဏ္ဏ ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဘဏ္ဍဏ ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … သွဇသ ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဓိသတိ ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဝတိတ်ဏ္ဏိသ ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … သဏ္ဍဏ ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတိ … ဝတုဏ္ဏသီတိ ဂပိပသဂသိသ်ဏ္ဏ တိဏ္ဏဏတီတိ? ဘ်ဖဆ်တ်। ဒွေဝတိတ်ဏ္ဏိသ ဂပိပသဂသိသ်ဏ္ဏ ဘုပိပ်ာက်ရဇ္ဇွ, ဒွေဝတိတ်ဏ္ဏိသ ဂပိပသဂသိသ်ဏ္ဏ မယက်ရဇ္ဇွတိ? ဘ ဂေမံ မတိတပိပေ।

ဘောက် ဝိတ်တံ ၁ဗိသံ တိဏ္ဏဏတီတိ? ဘ်ဖဆ်တ်। ဘတိထဈဇေ ဝဖိဖ ဘောက်ဂံ ဗဂုဖိပိ ဘုပိပဏ္ဏိတ်ဂွ ဏ္ဏိဂုဏ္ဏသဏ္ဏတီတိ? ဘ်ဖဆ်တ်। တေ ဝဖိဖ ဝိတိတေဏ လဂုပဏ္ဏိမတိတ်တိ? ဘ ဂေမံ မတိတပိပေ।

တေ ဝဖိဖ ဝိတိတေဏ လဂုပဏ္ဏိမတိတ်တိ? ဘ်ဖဆ်တ်। ဏ္ဏဏ မုတိတ ဘဂမတ – ''ဏ္ဏံ, ဘိက်ရမေ, ဘဈဈ ဘောဂဝဖိဖိပိ သဖဏ္ဏပသိသ်ဖိ ဘောမံ လဂုပဏ္ဏိမတိတ ယထယိဘ ဝိတိတ। ယိမဈဝိဘ, ဘိက်ရမေ, ဘုပဖိပိ ဏ သုဂဏ ယိမ လဂုပဏ္ဏိမတိတ

𑄌𑄨𑄖𑄴𑄖''𑄚𑄴𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄷𑅁𑄺𑄾]𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄖𑄬 𑄙𑄟𑄴𑄟𑅅 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄣𑄦𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑅅''𑄖𑄨𑅁

𑄖𑄬 𑄙𑄟𑄴𑄟𑅅 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄣𑄦𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ''𑄥𑄬𑄠𑄴𑄠𑄗𑅅𑄛𑄨, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄟𑄇𑄴𑄇𑄑𑄮 𑄃𑄢𑄐𑄴𑄐𑄬 𑄛𑄤𑄚𑄬 𑄌𑄢𑄟𑅅𑄚𑄮 𑄥𑅅𑄈𑄁 𑄉𑄕𑄴𑄦𑄖𑄨, 𑄖𑄁 𑄟𑄪𑄐𑄴𑄌𑄨𑄖𑄴𑄤𑅅 𑄃𑄐𑄴𑄐𑄁 𑄉𑄕𑄴𑄦𑄖𑄨, 𑄖𑄁 𑄟𑄪𑄐𑄴𑄌𑄨𑄖𑄴𑄤𑅅 𑄃𑄐𑄴𑄐𑄁 𑄉𑄕𑄴𑄦𑄖𑄨; 𑄆𑄤𑄟𑄬𑄤 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄠𑄟𑄨𑄘𑄁 [𑄠𑄘𑄨𑄘𑄁 (𑄝𑄦𑄫𑄥𑄪)] 𑄤𑄪𑄌𑄴𑄌𑄖𑄨 𑄌𑄨𑄖𑄴𑄖𑄁 𑄄𑄖𑄨𑄛𑄨 𑄟𑄚𑄮 𑄄𑄖𑄨𑄛𑄨 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄄𑄖𑄨𑄛𑄨 𑄖𑄁 𑄢𑄖𑄴𑄖𑄨𑄠𑅅 𑄌 𑄘𑄨𑄤𑄥𑄥𑄴𑄥 𑄌 𑄃𑄐𑄴𑄐𑄘𑄬𑄤 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨 𑄃𑄐𑄴𑄐𑄁 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄖𑄩''𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄸𑅁𑄼𑄷]𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄖𑄬 𑄙𑄟𑄴𑄟𑅅 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄣𑄦𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑅅''𑄖𑄨𑅁

𑄹𑄹𑄼𑅁 𑄆𑄇𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄘𑄨𑄤𑄥𑄁 𑄖𑄨𑄑𑄴𑄒𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄘𑄨𑄤𑄥𑄁 𑄖𑄨𑄑𑄴𑄒𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄥𑄮𑄖𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 ...𑄛𑄬... 𑄊𑅅𑄚𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 ... 𑄎𑄨𑄤𑄴𑄦𑅅𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 ... 𑄇𑅅𑄠𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 ... 𑄃𑄇𑄪𑄥𑄣𑄁 𑄌𑄨𑄖𑄴𑄖𑄁 ... 𑄢𑅅𑄉𑄥𑄦𑄉𑄖𑄁 ... 𑄘𑄮𑄥𑄥𑄦𑄉𑄖𑄁 ... 𑄟𑄮𑄦𑄥𑄦𑄉𑄖𑄁 ... 𑄟𑅅𑄚𑄥𑄦𑄉𑄖𑄁 ... 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄦𑄉𑄖𑄁 ... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑅅𑄥𑄦𑄉𑄖𑄁 ... 𑄗𑄩𑄚𑄥𑄦𑄉𑄖𑄁 ... 𑄅𑄘𑄴𑄙𑄌𑄴𑄌𑄥𑄦𑄉𑄖𑄁 ... 𑄃𑄦𑄨𑄢𑄨𑄇𑄥𑄦𑄉𑄖𑄁 ... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄥𑄦𑄉𑄖𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄘𑄨𑄤𑄥𑄁 𑄖𑄨𑄑𑄴𑄒𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄆𑄇𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄘𑄨𑄤𑄥𑄁 𑄖𑄨𑄑𑄴𑄒𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄠𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄌𑄇𑄴𑄈𑄪𑄚𑅅 𑄢𑄫𑄛𑄁 𑄛𑄥𑄴𑄥𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄮𑄖𑄬𑄚 𑄥𑄘𑄴𑄘𑄁 𑄥𑄪𑄕𑅅𑄖𑄨 ...𑄛𑄬... 𑄊𑅅𑄚𑄬𑄚 𑄉𑄚𑄴𑄙𑄁 𑄊𑅅𑄠𑄖𑄨 ... 𑄎𑄨𑄤𑄴𑄦𑅅𑄠 𑄢𑄥𑄁 𑄥𑅅𑄠𑄖𑄨 ... 𑄇𑅅𑄠𑄬𑄚 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄜𑄪𑄥𑄖𑄨 ... 𑄟𑄚𑄥𑅅 𑄙𑄟𑄴𑄟𑄁 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄨 ...𑄛𑄬... 𑄠𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄟𑄚𑄥𑅅 𑄙𑄟𑄴𑄟𑄁 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄌𑄇𑄴𑄈𑄪𑄚𑅅 𑄢𑄫𑄛𑄁 𑄛𑄥𑄴𑄥𑄖𑄨 ...𑄛𑄬... 𑄥𑄮𑄖𑄬𑄚 𑄥𑄘𑄴𑄘𑄁 𑄥𑄪𑄕𑅅𑄖𑄨 ... 𑄊𑅅𑄚𑄬𑄚 𑄉𑄚𑄴𑄙𑄁 𑄊𑅅𑄠𑄖𑄨 ... 𑄎𑄨𑄤𑄴𑄦𑅅𑄠 𑄢𑄥𑄁 𑄥𑅅𑄠𑄖𑄨 ...𑄛𑄬... 𑄇𑅅𑄠𑄬𑄚 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄜𑄪𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄆𑄇𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄘𑄨𑄤𑄥𑄁 𑄖𑄨𑄑𑄴𑄒𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄠𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄃𑄞𑄨𑄇𑄴𑄇𑄟𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄛𑄑𑄨𑄇𑄴𑄇𑄟𑄖𑄨; 𑄠𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄛𑄑𑄨𑄇𑄴𑄇𑄟𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄃𑄞𑄨𑄇𑄴𑄇𑄟𑄖𑄨; 𑄠𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄃𑅅𑄣𑄮𑄇𑄬𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄤𑄨𑄣𑄮𑄇𑄬𑄖𑄨; 𑄠𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄤𑄨𑄣𑄮𑄇𑄬𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄃𑅅𑄣𑄮𑄇𑄬𑄖𑄨; 𑄠𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄟𑄨𑄐𑄴𑄎𑄬𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄛𑄥𑅅𑄢𑄬𑄖𑄨; 𑄠𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄛𑄥𑅅𑄢𑄬𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄟𑄨𑄐𑄴𑄎𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

၇၇၁။ ဘက်သ္ဆဆဲပ်ဝ္ယတဆ္ဆုပဂ်ရ် ဝေဖ်ႈ ဘောက် ၀ိတာတ် ယဖတ်ယုက် တိဆ္ဆဆတိတိ? ဘဖြတ်။ ဖဆုသ်သ်ႈ ဘောက် ၀ိတာတ် ယဖတ်ယုက် တိဆ္ဆဆတိတိ? ဆ ဂေဖ် ဖတာတပ်ပေ။

ဘက်သ္ဆဆဲပ်ဝ္ယတဆ္ဆုပဂ်ရ် ဝေဖ်ႈ ဘောက် ၀ိတာတ် ယဖတ်ယုက် တိဆ္ဆဆတိတိ? ဘဖြတ်။ ဝ်တုဖဂ်ဇ္ဇတ်ဂ်ရ် ဝေဖ်ႈ ...ပေ... တ်ဖတ်သ်ႈ ဝေဖ်ႈ ... ယဖ်ႈ ဝေဖ်ႈ ... တုသိတ်ႈ ဝေဖ်ႈ ... ဆိမ်ဖ်ဆဇတိႈ ဝေဖ်ႈ ... ပဇဆိမ်ဖိတဖသဖတ်တိႈ ဝေဖ်ႈ ... ဗ္ဂဖပ်ဇိသတ်ဇ္ဇ ဝေဖ်ႈ ... ဗ္ဂဖပုတ္တဂိတ်ႈ ဝေဖ်ႈ ... ဖဂ်ဗ္ဂဖ်ႈ ဝေဖ်ႈ ... ပဇိတ်တ်ဘ်ႈ ဝေဖ်ႈ ... ဘပ်ပဖ်ဖ်ဘ်ႈ ဝေဖ်ႈ ... ဘ်ဘသ်သဇ်ႈ ဝေဖ်ႈ ... ပဇိတ်တသုဘ်ႈ ဝေဖ်ႈ ... ဘပ်ပဖ်ဖသုဘ်ႈ ဝေဖ်ႈ ... သုဘက်ဖိဂ်ႈ ဝေဖ်ႈ ... ဖေဂပ်ဖလ်ႈ ဝေဖ်ႈ ... ဘဖိဂ်ႈ ဝေဖ်ႈ ... ဘတပ်ပ်ႈ ဝေဖ်ႈ ... သုဒသ်သ်ႈ ဝေဖ်ႈ ... သုဒသ်သိႈ ဝေဖ်ႈ ... ဘဂဆိဆ္ဆ်ႈ ဝေဖ်ႈ ဘောက် ၀ိတာတ် ယဖတ်ယုက် တိဆ္ဆဆတိတိ? ဆ ဂေဖ် ဖတာတပ်ပေ။

ဘက်သ္ဆဆဲပ်ဝ္ယတဆ္ဆုပဂ်ရ် ဝေဖ်ႈ ဖိသတိ ဝ္ပပယသဂသ်သ်က် ဘယုပ်ပဖ်ဖ်, ဘက်သ္ဆဆဲပ်ဝ္ယတဆ္ဆုပဂ်ရ် ဝေဖ်ႈ ဘောက် ၀ိတာတ် ဖိသတိ ဝ္ပပယသဂသ်သ်က် တိဆ္ဆဆတိတိ? ဘဖြတ်။ ဖဆုသ်သ်ႈ ဖသ်သသတ် ဘယုပ်ပဖ်ဖ်, ဖဆုသ်သ်ႈ ဘောက် ၀ိတာတ် ဖသ်သသတ် တိဆ္ဆဆတိတိ? ဆ ဂေဖ် ဖတာတပ်ပေ။

ဘက်သ္ဆဆဲပ်ဝ္ယတဆ္ဆုပဂ်ရ် ဝေဖ်ႈ ဖိသတိ ဝ္ပပယသဂသ်သ်က် ဘယုပ်ပဖ်ဖ်, ဘက်သ္ဆဆဲပ်ဝ္ယတဆ္ဆုပဂ်ရ် ဝေဖ်ႈ ဘောက် ၀ိတာတ် ဖိသတိ ဝ္ပပယသဂသ်သ်က် တိဆ္ဆဆတိတိ? ဘဖြတ်။ ဝ်တုဖဂ်ဇ္ဇတ်ဂ်ရ် ဝေဖ်ႈ ပဆ္ပ ဖသ်သသတ်က် ဘယုပ်ပဖ်ဖ်, ဝ်တုဖဂ်ဇ္ဇတ်ဂ်ရ် ဝေဖ်ႈ ဘောက် ၀ိတာတ် ပဆ္ပ ဖသ်သသတ်က် တိဆ္ဆဆတိ ... ဖသ်သသဂသ်သ် တိဆ္ဆဆတိ ... ၁ွ ဖသ်သသဂသ်သ်က် တိဆ္ဆဆတိ ... ၃ဓိတ်ၚ ဖသ်သသဂသ်သ်က် တိဆ္ဆဆတိ ... ဘဇ္ဇ ဖသ်သသဂသ်သ်က် တိဆ္ဆဆတိ ... သွဇ္ဇ ဖသ်သသဂသ်သ်က် တိဆ္ဆဆတိ ... ဝ္ပပယသ် တတိယဘ်ဂ် တိဆ္ဆဆတိ ... ဘပဥ္စဝ္ပပ် တိဆ္ဆဆတိ ... ဘောက် ဝ္ပပ် တိဆ္ဆဆတိ ... ၁ွ ဝ္ပပေ တိဆ္ဆဆတိ ... ၃ဓိတ္ၚ ဝ္ပပေ တိဆ္ဆဆတိ ... ဘဇ္ဇ ဝ္ပပေ တိဆ္ဆဆတိ ... သွဇ္ဇ ဝ္ပပေ တိဆ္ဆဆတိ ... ပဓိတ်သ ဝ္ပပေ တိဆ္ဆဆတိ ... ၃တုသဇ္ဇ ဝ္ပပေ တိဆ္ဆဆတိ ... ပဆ္ပ ဝ္ပပယသတ်က် တိဆ္ဆဆတိ ... ဝ္ပပယသဂသ်သ် တိဆ္ဆဆတိ ... ၁ွ ဝ္ပပယသဂသ်သ်က် တိဆ္ဆဆတိ ... ၃ဓိတ်ၚ ဝ္ပပယသဂသ်သ်က် တိဆ္ဆဆတိ ... ဘဇ္ဇ ဝ္ပပယသဂသ်သ်က် တိဆ္ဆဆတိ ... ဘဂဆိဆ္ဆ်ႈ ဝေဖ်ႈ သွဇ္ဇ ဝ္ပပယသဂသ်သ်က်

ဘႃယုပ်ပမ်ၸ်, ဘႃၵၼိၺ်ၺၼ် သေမ်ၼ် ဘေႃၵ် ၸိတ်တ် သွဢသ ၵပ်ပႃသဢႃသ်ၼိ တိၺ်ၺတီတိ? ၼ ဢေမ် မတ်တပ်ပေ။

ဘႃၵ်သ်ၼၸ်ၸယတၼူပၵ်ၼ် သေမ်ၼ် ၸိတ်တ် မုဒုတ်တ် မုဒုတ်တ် ဘုပ်ပတ္တၸတိ မုဒုတ်တ် မုဒုတ်တ် ၼိၵုၻ်သတီတိ? ဘႃမၼ်တ်။ ဘႃၵ်သ်ၼၸ်ၸယတၼူပၵ် သေမ် မုဒုတ်တ် မုဒုတ်တ် ၸမၼ်တိ မုဒုတ်တ် မုဒုတ်တ် ဘုပ်ပတ္တၸၼ်တီတိ? ၼ ဢေမ် မတ်တပ်ပေ။

ဘႃၵ်သ်ၼၸ်ၸယတၼူပၵ်ၼ် သေမ်ၼ် ဘေႃၵ် ၸိတ်တ် ယမတ်ယုၵ် တိၺ်ၺတီတိ? ဘႃမၼ်တ်။ ဘႃၵ်သ်ၼၸ်ၸယတၼူပၵ် သေမ် ယေၼေမ ၸိတ်တေၼ ဘုပ်ပတ္တၸၼ်တိ, တေၼေမ ၸိတ်တေၼ ၸမၼ်တီတိ? ၼ ဢေမ် မတ်တပ်ပေ ...ပေ...။

ၸိတ်တတိၺ်ၺိတိၵထႃ ၼိၺ်ၺိတ်။

၂။ ဒုတိယဝၵ်ၵ

(၇၇) ၈။ ၵုၵ်ၵုၸ္ၸၵထႃ

၇၇၈။ သပ်ပေ သၼ်ၶႃၼ် ဘၼိၸ်ၸ ၵတ္ဒ ၵုၵ်ၵုၸ္ၸတိ? ဘႃမၼ်တ်။ ၼၼု ဘတ်ထိ သုၶ် မေၼ်ၼ်, ၵယိၵ် သုၶ်, ၸေတသိၵ် သုၶ်, ဒိပ်ပ် သုၶ်, မၼုသၵ် သုၶ်, လၵ်ၶသုၶ်, သၵ်ၵႃရသုၶ်, ယၼသုၶ်, သယၼသုၶ်, ဘိသ်သသၼိယသုၶ်, ဘႃဒိပတ်ၸသုၶ်, ၵိၵိသုၶ်, သ်မၸ်ၸသုၶ်, သ်သမ် သုၶ်, ဘၼ်သမ် သုၶ်, ဘုပဒိသုၶ်, ၼိရုပဒိသုၶ်, သ်မိသ် သုၶ်, ၼိၵ်မိသ် သုၶ်, သပ်ပီတိၵ် သုၶ်, ၼိပ်ပီတိၵ် သုၶ်, ၸ်ၼသုၶ်, မိမုတ်တိသုၶ်, ၵမသုၶ်, ၼေၵ်ၶမ်မသုၶ်, မိဝေၵသုၶ်, ဘုပသမသုၶ်, သမ်ပ်ဗဒသုၶ်ၼ်တိ? ဘႃမၼ်တ်။ ၵၸ်ၸိ ဘတ်ထိ သုၶ် မေၼ်ၼ် ...ပေ... သမ်ပ်ဗဒသုၶ်, ၼ္တ ၸ မတ ၼေ မတ်တပ်ပေ – ‘‘သပ်ပေ သၼ်ၶႃၼ် ဘၼိၸ်ၸ ၵတ္ဒ ၵုၵ်ၵုၸ္ၸ’’တိ။

သပ်ပေ သၼ်ၶႃၼ် ဘၼိၸ်ၸ ၵတ္ဒ ၵုၵ်ၵုၸ္ၸတိ? ဘႃမၼ်တ်။ သပ်ပေ သၼ်ၶႃၼ် ဒုၵ်ၶ် မေၼ်ၼ် ၵယိၵ် ဒုၵ်ၶ် ၸေတသိၵ် ဒုၵ်ၶ် သွၵပၼ်ၼိသေမဒုၵ်ၶဒွမၼသ်သဘုပ်ယသ်တိ? ၼ ဢေမ် မတ်တပ်ပေ။

ၼ မတ်တပ်ပ် – ‘‘သပ်ပေ သၼ်ၶႃၼ် ဘၼိၸ်ၸ ၵတ္ဒ ၵုၵ်ၵုၸ္ၸ’’တိ? ဘႃမၼ်တ်။ ၼၼု မုတ်တ် ၻၵမတ – ‘‘သပ်ပ်, ၻိၵ်ၶမေ, ဘႃဒိတ်တ်! ၵိၸ်ၸ, ၻိၵ်ၶမေ, သပ်ပ် ဘႃဒိတ်တ်? ၸၵ်ၶု, ၻိၵ်ၶမေ, ဘႃဒိတ်တ်, ရူပ် ဘႃဒိတ်တ်, ၸၵ်ၶုမိၺ်ၺၼ် ဘႃဒိတ်တ်,

ဖက်ဂုသဖဿဖသ်ာပ္ပ ဘာဒိတ်တွ; ယမ်ိ [ယမ္ပိဒ်ံ (သံ၊ ဏိ၊ ၉၊၃၈)]
ဖက်ဂုသဖဿဖသာသပစ္စယာ ဘုပ္ပဇ္ဇတိ မေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ ဘဒုက္ခမသုခံ
ဝါ, တမ္ပိ ဘာဒိတ္တံ။ ကေဏ ဘာဒိတ္တံ? 'ရာဂဂ္ဂိဏာ ဒေါသဂ္ဂိဏာ မောဟဂ္ဂိဏာ ဘာဒိတ္တံ,
ဇာတိယာ ဇရာယ မရဏေဏ သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ
ဘုပါယာသေဟိ ဘာဒိတ္တန္တိ ဝဒါမိ။ သောတံ ဘာဒိတ္တံ, သဒ္ဒါ ဘာဒိတ္တာ ...ပေ... ဃာဏံ
ဘာဒိတ္တံ, ဂန္ဓာ ဘာဒိတ္တာ ...ပေ... ဇိဝှာ ဘာဒိတ္တာ, ရသာ ဘာဒိတ္တာ ...ပေ... ကာယော
ဘာဒိတ္တော, ဖောဋ္ဌဗ္ဗာ ဘာဒိတ္တာ ...ပေ... မနော ဘာဒိတ္တော, ဓမ္မာ ဘာဒိတ္တာ,
မနောဝိညာဏံ ဘာဒိတ္တံ, မနောသမ္ဖဿော ဘာဒိတ္တော; ယမ္ပိဒံ မနောသမ္ဖဿပစ္စယာ
ဘုပ္ပဇ္ဇတိ မေဒယိတံ သုခံ ဝါ ဒုက္ခံ ဝါ ဘဒုက္ခမသုခံ ဝါ, တမ္ပိ ဘာဒိတ္တံ။ ကေဏ
ဘာဒိတ္တံ? 'ရာဂဂ္ဂိဏာ ဒေါသဂ္ဂိဏာ မောဟဂ္ဂိဏာ ဘာဒိတ္တံ, ဇာတိယာ ဇရာယ မရဏေဏ
သောကေဟိ ပရိဒေဝေဟိ ဒုက္ခေဟိ ဒေါမနဿေဟိ ဘုပါယာသေဟိ ဘာဒိတ္တန္တိ
ဝဒါမီ''တိ [မဟာဝ၊ ၅၄; သံ၊ ဏိ၊ ၉၊၃၈]။ ဘာတိထေမ သုတ္တာနတ္တတိ? ဘာဖော့ဏာ၊ တေဏ
ဂိ မတ္တာတိပ္ပ [တေဏ ဂိ (သီ၊ သျာ၊), တေဏ ဂိ ဏ မတ္တာတိပ္ပ (က၊)] – ''သဗ္ဗေ
သင်္ခါရာ ဘာဒိတ္တာ ကတ္တွ ကုက္ကုဋ္ဌ''တိ။

သဗ္ဗေ သင်္ခါရာ ဘာဒိတ္တာ ကတ္တွ ကုက္ကုဋ္ဌတိ? ဘာဖော့ဏာ၊ ဏဏ မုတ္တံ ဘဂဝတာ
– ''ပဉ္စိမေ, ဘိက္ခဝေ, ကာမဂုဏာ! ကတမေ ပဉ္စ? ဖက်ဂုဝိညေယျာ ရူပါ ဣဋ္ဌာ
ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ, သောတဝိညေယျာ သဒ္ဒါ ...ပေ...
ဃာဏဝိညေယျာ ဂန္ဓာ ... ဇိဝှာဝိညေယျာ ရသာ ... ကာယဝိညေယျာ ဖောဋ္ဌဗ္ဗာ
ဣဋ္ဌာ ကန္တာ မနာပါ ပိယရူပါ ကာမူပသံဟိတာ ရဇနီယာ။ ဣမေ ခေါ, ဘိက္ခဝေ, ပဉ္စ
ကာမဂုဏာ''တိ [ဒီ၊ ဏိ၊ ၃၊၃၁၃; သံ၊ ဏိ၊ ၉၊၁၃၈]။ ဘာတိထေမ သုတ္တာနတ္တတိ?
ဘာဖော့ဏာ၊ တေဏ ဂိ ဏ မတ္တာတိပ္ပ – ''သဗ္ဗေ သင်္ခါရာ ဘာဒိတ္တာ ကတ္တွ ကုက္ကုဋ္ဌ''တိ။

ဏ မတ္တာတိပ္ပ – ''သဗ္ဗေ သင်္ခါရာ ဘာဒိတ္တာ ကတ္တွ ကုက္ကုဋ္ဌ''တိ? ဘာဖော့ဏာ၊
ဏဏ မုတ္တံ ဘဂဝတာ – ''ဝိသံ ဖွ, ဘိက္ခဝေ, သုဝိသာဒံ ဖွ, ဘိက္ခဝေ, ဂဏ္ဍံ ဖွ
ပဏ္ဍိတဝိဇ္ဇ [ပဏ္ဍိတဝိဇ္ဇ (ဗဟူသု)] ဗုဒ္ဓဝစနံပမိဿယ! ဝိဇ္ဇာ မဝ, ဘိက္ခဝေ, ဘ
ဖဿာယတနာနိ ဏဝ ဏိမဝ။ တတ္ထ ယံ ကိဉ္စိ ဖက်ဂုနာ ရူပံ ပဿတိ,
ဘနိစ္စတော ဘနုပဿနာမ ပဿတိ ဏွ ဝိဇ္ဇတော ဘာ, ဘာကုဋ္ဌာတတော ဘနုပဿနာမ ပဿတိ ဏွ
ကုဋ္ဌာတတော, ဘာဘာဏ္ဍပတော ဘနုပဿနာမ ပဿတိ ဏွ ဘာဏ္ဍပတော။ ယံ ကိဉ္စိ သွတေဏ သဒ္ဒံ
သုဏာတိ ...ပေ... ဃာဏေဏ ဂန္ဓံ ဃာယတိ ... ဇိဝှာယ ရသံ သာယတိ ... ကာယေဏ
ဖောဋ္ဌဗ္ဗံ ဖုသတိ ... ဘာဏာ ဓမ္မံ ဝိဇာနာတိ, ဘာနိစ္စတော ဘနုပဿနာမ ဝိဇာနာတိ ဏွ
ဝိဇ္ဇတော ဘာ, ဘာကုဋ္ဌာတတော ဘနုပဿနာမ ဝိဇာနာတိ ဏွ ကုဋ္ဌာတတော, ဘာဘာဏ္ဍပတော ဘနုပဿနာမ
ဝိဇာနာတိ ဏွ ဘာဏ္ဍပတော''တိ [သံ၊ ဏိ၊ ၉၊၇၃]။ ဘာတိထေမ သုတ္တာနတ္တတိ?

ဘာဖြာဏိတ၊ တေဆ ဂိ မတ်တပ်ပ် [တေဆ ဂိ ဆ မတ်တပ်ပ် (သျ၊ က၊)] – ''သဗ္ဗေ သဲဂ်ံရာ ဘာဏ္ဍင် ကတ္တ ကုဂုကံ''တိ၊

သဗ္ဗေ သဲဂ်ံရာ ဘာဏ္ဍင် ကတ္တ ကုဂုကံတိ? ဘာဖြာဏိတ၊ ဆဆု မုတ်တံ ဘဂဝတာ – ''လ်ဘာ ၁, ဘိက်ခဝေ, သုလဝိဝ် ၁, ဘိက်ခဝေ, ဝဏ္ဏ ၁ ပဏ္ဍလဝိဒ္ဓ ပုဂ်ဂလာဝတိယမ်သ်ယ! ဘိဏ္ဍိံ ဖဝ်, ဘိက်ခဝေ, ၁ ဖသ်သ်ယတာဏိက် ဏ်ဖ သဂိဂ်၊ တတ်ထ ယံ ကိဉ်ဝိ ၁ဂုဂ္ဂဏ် ဏူပံ ပသ်သတိ, ဘာဏ္ဍိတ္တုပဗ်ဗေမ ပသ်သတိ ၁ ဘာဏ္ဍိတ္တုပံ, ကဏ်တုပဗ်ဗေမ ပသ်သတိ ၁ ဘာကဏ်တုပံ, ဖဏ်ပတုပဗ်ဗေမ ပသ်သတိ ၁ ဘာဖဏ်ပတုပံ၊ ယံ ကိဉ်ဝိ သုတေဆ သဝ်ဝ် သုဏာတိ ...ပေ... ဃ်ဘေဘ ဂဏ္ဍံ ဃ်ယတိ ... ဇိဗ်ဘာယ ရသံ သာယတိ ... ကာယေဆ ဖုဏ္ဍဗ္ဗံ ဖုသတိ ... မဆသာ ဓမ္မံ ဝိဇာဏာတိ, ဘာဏ္ဍိတ္တုပဗ်ဗေမ ဝိဇာဏာတိ ၁ ဘာဏ္ဍိတ္တုပံ, ကဏ်တုပဗ်ဗေမ ဝိဇာဏာတိ ၁ ဘာကဏ်တုပံ, ဖဏ်ပတုပဗ်ဗေမ ဝိဇာဏာတိ ၁ ဘာဖဏ်ပတုပ''ဏ်တိ [သံ၊ ဏိ၊ ၉၊၅၅]၊ ဘာတ်ထေမ သုတ်တဏ်တွတိ? ဘာဖြာဏိတ၊ တေဆ ဂိ ဆ မတ်တပ်ပ် – ''သဗ္ဗေ သဲဂ်ံရာ ဘာဏ္ဍင် ကတ္တ ကုဂုကံ''တိ၊

ဆ မတ်တပ်ပ် – ''သဗ္ဗေ သဲဂ်ံရာ ဘာဏ္ဍင် ကတ္တ ကုဂုကံ''တိ? ဘာဖြာဏိတ၊ ဆဆု ''ယာဏိဝ်ပံ တံ ဒုက်ခံ [သံ၊ ဏိ၊ ၁၊၅၅],'' မုတ်တံ ဘဂဝတာ, ''သဗ္ဗေ သဲဂ်ံရာ ဘာဏိဝ်ဝ်''တိ [ဂ၊ ပ၊ ၃၇၇; ဖ၊ ဏိ၊ ၈၊၁၅၈]? ဘာဖြာဏိတ၊ ဂဗ်ဗိ ''ယာဏိဝ်ပံ တံ ဒုက်ခံ,'' မုတ်တံ ဘဂဝတာ, ''သဗ္ဗေ သဲဂ်ံရာ ဘာဏိဝ်ဝ်,'' တေဆ မတ ဖေ မတ်တပ်ပေ – ''သဗ္ဗေ သဲဂ်ံရာ ဘာဏ္ဍင် ကတ္တ ကုဂုကံ''တိ၊

သဗ္ဗေ သဲဂ်ံရာ ဘာဏ္ဍင် ကတ္တ ကုဂုကံတိ? ဘာဖြာဏိတ၊ ဗ်ဆ ဘာဏ္ဍိတ္တဖလ် ဘာကဏ်တဖလ် ဘာဖဆုဗ်ဗဖလ် သေဝဆကဖလ် ဒုက်ဂုဒယံ ဒုက်ဂဓိပ်ကဏ်တိ? ဆ ဟေမံ မတ်တပ်ပေ၊

သီလ် ...ပေ... ဘာပ္ဂုသတ္တ ...ပေ... ဘာဓမ္မ ...ပေ... ပုဂ်ဂလာဝတိယံ ဘာဏ္ဍိတ္တဖလ် ဘာကဏ်တဖလ် ဘာဖဆုဗ်ဗဖလ် သေဝဆကဖလ် ဒုက်ဂုဒယံ ဒုက်ဂဓိပ်ကဏ်တိ? ဆ ဟေမံ မတ်တပ်ပေ၊

ဆဆု ဗ်ဆ ဘိဏ္ဍိဖလ် ကဏ်တဖလ် ဖဆုဗ်ဗဖလ် ဘာသေဝဆကဖလ် သုဂုဒယံ သုဂဓိပ်ကဏ်တိ? ဘာဖြာဏိတ၊ ဂဗ်ဗိ ဗ်ဆ ဘိဏ္ဍိဖလ် ကဏ်တဖလ် ဖဆုဗ်ဗဖလ် ဘာသေဝဆကဖလ် သုဂုဒယံ သုဂဓိပ်ကံ, ၁ ၁ မတ ဖေ မတ်တပ်ပေ – ''သဗ္ဗေ သဲဂ်ံရာ ဘာဏ္ဍင် ကတ္တ ကုဂုကံ''တိ၊

ဏဏု သီလ် . . . ဘုပ္ပသတ္ထ . . . ဘီမဏ္ဍ . . . ဗုဂ်ဟဖဲလဝိယ် ဘိဏ္ဍဏဖဲလ် ဂဏ်တဖဲလ် ဖဏုဇဲဇဖဲလ် ဘသေဝဏ္ဍဂဖဲလ် သုဂ္ဂဥယ် သုဂမိပ်ဂဏ္ဍတိ? ဘဲဖဏ္ဍတ်။ ဂဆဲဝိ ဗုဂ်ဟဖဲလဝိယ် ဘိဏ္ဍဏဖဲလ် ဂဏ်တဖဲလ် ဖဏုဇဲဇဖဲလ် ဘသေဝဏ္ဍဂဖဲလ် သုဂ္ဂဥယ် သုဂမိပ်ဂဏ္ဍတိ, ဏွ ဝ ဗတ ဇေ ဗတ်တပ္ပေ – ‘‘သပ္ပေ သင်္ခါရာ ဘဏ္ဍွဂ်ဂိ ဂတ္တွ ဂုဂ်ဂုဏ္ဍ’’တိ။

သပ္ပေ သင်္ခါရာ ဘဏ္ဍွဂ်ဂိ ဂတ္တွ ဂုဂ်ဂုဏ္ဍတိ? ဘဲဖဏ္ဍတ်။ ဏဏု ဗုတ်တံ ဘဂဗတ် –

‘‘သုဂ္ဂ မိမေဂ္ဂ တုဏ္ဍဏသဲသ, သုတဂဖဲထဲသ ပသဲသတ္တ;
ဘပ္ပုပတ္တိ သုဂဲ လွဂေ, ပိဏာဘူတော သဲယဖွ။

‘‘သုဂဲ မိတ်ဂတ လွဂေ, ဂဲထဲ သဖတိဂ်ဂဖွ;
ဘသဲဖိဖဲဏသဲသ ယွ မိဏယွ, ဘောတံ ဗေ ပဏဲ သုဂဲ [ဖြဂ်မ။ ၁; ဘုံ။ ၇၇ ဘုံဏေ ၁]။

‘‘တံ သုဏေဏ သုဂဲ ပတဲတံ, ဘဝဲဝဏ္ဍတသုဂဖေဗ တံ;
တိသဲသွ မိဏ္ဍိ ဘဏုပ်ပတဲတ, ဘောတံ ဗေ ပဏဲ သုဂ’’ဏ္ဍတိ။

ဘတဲထေဗ သုတဲတဏ္ဍတ္တိတိ? ဘဲဖဏ္ဍတ်။ တေဏ ဟိ ဏ ဗတ်တပ္ပံ – ‘‘သပ္ပေ သင်္ခါရာ ဘဏ္ဍွဂ်ဂိ ဂတ္တွ ဂုဂ်ဂုဏ္ဍ’’တိ။

ဂုဂ်ဂုဏ္ဍဂထာ ဏိဏ္ဍဏ္ဍိတာ။

၂။ ဒုတိယဗဂ်ဂ

(၇၈) ၈။ ဘဏုပုပ္ပပ္ပဘိသဖယဂထာ

၁၁၈။ ဘဏုပုပ္ပပ္ပဘိသဖယ္ပတိ? ဘဲဖဏ္ဍတ်။ ဘဏုပုပ္ပေဏ သွတ်ပတဲတိဖဂ်ဂံ ဘဲဗေတိတိ? ဏ ဟေဗံ ဗတ်တပ္ပေ။ ဘဏုပုပ္ပေဏ သွတ်ပတဲတိဖဂ်ဂံ ဘဲဗေတိတိ? ဘဲဖဏ္ဍတ်။ ဘဏုပုပ္ပေဏ သွတ်ပတဲတိဖဲလ် သဝဲဝိဂတ္တိတိ? ဏ ဟေဗံ ဗတ်တပ္ပေ။

𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑅅𑄞𑄨𑄥𑄟𑄠𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄁 𑄞𑅅𑅇𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄁 𑄞𑅅𑅇𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑅅𑄞𑄨𑄥𑄟𑄠𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄁 𑄞𑅅𑅇𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄁 𑄞𑅅𑅇𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑅅𑄞𑄨𑄥𑄟𑄠𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄁 𑄞𑅅𑅇𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄁 𑄞𑅅𑅇𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄬𑄚 𑄃𑄢𑄦𑄖𑄴𑄖𑄜𑄣𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄽𑄸𑄶𑅁 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄘𑄪𑄇𑄴𑄈𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄥𑄇𑄴𑄇𑅅𑄠𑄘𑄨𑄑𑄴𑄒𑄨𑄁, 𑅇𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁, 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁, 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄚 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄛𑄴𑄛𑄖𑄴𑄖𑄁 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄁 𑄃𑄙𑄨𑄉𑄖𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄁 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑅇𑄨𑄦𑄢𑄖𑄨, 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑅇𑅅 𑅇𑄨𑄦𑄢𑄖𑄨, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄚 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑅇𑅅 𑅇𑄨𑄦𑄢𑄖𑄨, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄮 𑄇𑄮𑄣𑄋𑄴𑄇𑄮𑄣𑄮 𑄆𑄇𑄝𑄩𑄎𑄩 𑄝𑄪𑄘𑄴𑄙𑄬 𑄃𑅇𑄬𑄌𑄴𑄌𑄛𑄴𑄛𑄥𑅅𑄘𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮, 𑄙𑄟𑄴𑄟𑄬 ...𑄛𑄬... 𑄥𑄋𑄴𑄊𑄬 ...𑄛𑄬... 𑄃𑄢𑄨𑄠𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄚 𑄃𑄢𑄨𑄠𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄥𑄟𑄪𑄘𑄠𑄘𑄥𑄴𑄥𑄚𑄬𑄚 ...𑄛𑄬... 𑄚𑄨𑄢𑄮𑄙𑄘𑄥𑄴𑄥𑄚𑄬𑄚 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄥𑄇𑄴𑄇𑅅𑄠𑄘𑄨𑄑𑄴𑄒𑄨𑄁, 𑅇𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁, 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁, 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄚 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄛𑄴𑄛𑄖𑄴𑄖𑄁 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄁 𑄃𑄙𑄨𑄉𑄖𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄁 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑅇𑄨𑄦𑄢𑄖𑄨, 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑅇𑅅 𑅇𑄨𑄦𑄢𑄖𑄨, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄚 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑅇𑅅 𑅇𑄨𑄦𑄢𑄖𑄨, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄮 𑄇𑄮𑄣𑄋𑄴𑄇𑄮𑄣𑄮 𑄆𑄇𑄝𑄩𑄎𑄩 𑄝𑄪𑄘𑄴𑄙𑄬 𑄃𑅇𑄬𑄌𑄴𑄌𑄛𑄴𑄛𑄥𑅅𑄘𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮, 𑄙𑄟𑄴𑄟𑄬 ...𑄛𑄬... 𑄥𑄋𑄴𑄊𑄬 ...𑄛𑄬... 𑄃𑄢𑄨𑄠𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮, 𑄌𑄖𑄪𑄝𑄴𑄞𑅅𑄉𑄁 𑄚 𑄃𑄢𑄨𑄠𑄇𑄚𑄴𑄖𑄬𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄸𑄷𑅁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄘𑄪𑄇𑄴𑄈𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁, 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄝𑄴𑄠𑅅𑄛𑅅𑄘𑄁, 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬

𑄆𑄇𑄘𑄬𑄥𑄁 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄛𑄴𑄛𑄖𑄴𑄖𑄮 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄮 𑄃𑄙𑄨𑄉𑄖𑄮 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄮 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄨, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄟𑄪𑄘𑄠𑄘𑄥𑄴𑄥𑄚𑄬𑄚 ...𑄛𑄬... 𑄚𑄨𑄢𑄮𑄙𑄘𑄥𑄴𑄥𑄚𑄬𑄚 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁, 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄝𑄳𑄠𑅅𑄛𑅅𑄘𑄁, 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬 𑄆𑄇𑄘𑄬𑄥𑄁 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄛𑄴𑄛𑄖𑄴𑄖𑄮 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄮 𑄃𑄙𑄨𑄉𑄖𑄮 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄮 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄨, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄿𑄸𑅁 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄘𑄪𑄇𑄴𑄈𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁, 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄁 𑄝𑄳𑄠𑅅𑄛𑅅𑄘𑄁, 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬 𑄆𑄇𑄘𑄬𑄥𑄁 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄚𑅅𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄃𑄚𑅅𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄛𑄴𑄛𑄖𑄴𑄖𑄮 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄮 𑄃𑄙𑄨𑄉𑄖𑄮 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄮 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄨, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄨, 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄚𑄴𑄖𑄢𑅅𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄠𑄩 ...𑄛𑄬... 𑄅𑄛𑄦𑄌𑄴𑄌𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄠𑄩 ... 𑄃𑄥𑄋𑄴𑄈𑅅𑄢𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄠𑄩 ... 𑄥𑄥𑄋𑄴𑄈𑅅𑄢𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄠𑄩 ... 𑄅𑄘𑄴𑄙𑄁𑄥𑄮𑄖𑄮 𑄃𑄇𑄚𑄨𑄑𑄴𑄒𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄅𑄘𑄴𑄙𑄁𑄥𑄮𑄖𑄮 𑄚 𑄃𑄇𑄚𑄨𑄑𑄴𑄒𑄉𑅅𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄟𑄪𑄘𑄠𑄘𑄥𑄴𑄥𑄚𑄬𑄚 ...𑄛𑄬... 𑄚𑄨𑄢𑄮𑄙𑄘𑄥𑄴𑄥𑄚𑄬𑄚 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁, 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄁 𑄝𑄳𑄠𑅅𑄛𑅅𑄘𑄁, 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬 𑄆𑄇𑄘𑄬𑄥𑄁 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄚𑅅𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄃𑄚𑅅𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄛𑄴𑄛𑄖𑄴𑄖𑄮 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄮 𑄃𑄙𑄨𑄉𑄖𑄮 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄮 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄨, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄇𑅅𑄠𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄴𑄤𑅅 𑄤𑄨𑄦𑄢𑄖𑄨, 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄚𑄴𑄖𑄢𑅅𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄠𑄩 ...𑄛𑄬... 𑄅𑄛𑄦𑄌𑄴𑄌𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄠𑄩 ... 𑄃𑄥𑄋𑄴𑄈𑅅𑄢𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄠𑄩 ... 𑄥𑄥𑄋𑄴𑄈𑅅𑄢𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄠𑄩 ... 𑄅𑄘𑄴𑄙𑄁𑄥𑄮𑄖𑄮 𑄃𑄇𑄚𑄨𑄑𑄴𑄒𑄉𑅅𑄟𑄩, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄅𑄘𑄴𑄙𑄁𑄥𑄮𑄖𑄮 𑄃𑄇𑄚𑄨𑄑𑄴𑄒𑄉𑅅𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄿𑄹𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄘𑄪𑄇𑄴𑄈𑄘𑄥𑄴𑄥𑄚𑄬𑄚 𑄇𑄨𑄁 𑄎𑄦𑄖𑄩𑄖𑄨? 𑄢𑄫𑄛𑄢𑅅𑄉𑄁, 𑄃𑄢𑄫𑄛𑄢𑅅𑄉𑄁, 𑄟𑅅𑄚𑄁, 𑄅𑄘𑄴𑄙𑄌𑄴𑄌𑄁, 𑄃𑄤𑄨𑄎𑄴𑄎𑄁, 𑄖𑄘𑄬𑄇𑄑𑄴𑄒𑄬 𑄌 𑄇𑄨𑄣𑄬𑄥𑄬 𑄆𑄇𑄘𑄬𑄥𑄁 𑄎𑄦𑄖𑄩𑄖𑄨𑅁 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄢𑄦𑅅, 𑄆𑄇𑄘𑄬𑄥𑄁 𑄚 𑄃𑄢𑄦𑅅, 𑄆𑄇𑄘𑄬𑄥𑄁 𑄃𑄢𑄦𑄖𑄴𑄖𑄛𑄴𑄛𑄖𑄴𑄖𑄮 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄮 𑄃𑄙𑄨𑄉𑄖𑄮 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄮 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄴𑄎 𑄤𑄨𑄦𑄢𑄖𑄨,

ကာယေန ဖုသိတွာ ဝိဟရတိ, ယထာဘူတံ စ ကာယေန ဖုသိတွာ ဝိဟရတိ, ယထာဘူတံ ဝိတက္ကံ ...ပေ... ဝိစာရံ... ပီတိံ ...ပေ... ဧကဂ္ဂတံ ...

ယထာဘူတံ ... ပေ ... ၊

သဒ္ဓါယ ... ပညာယ ... ၊

၇၁၁၊ ...

...

ဗတ်တဗန္တ, ဖဂိဂေ ဒိဋ္ဌေ ဖလေ ဇေတ္တိ ဗတ်တဗန္တတိ? ဘ်ယကေတ်။ သဖုာယ် ဘက်ရက်တွ ...ပေ... ဆိက္ခဂ် ဘက်ရက်တွ ပဋ်ပဆ်ဆက်တိ ဗတ်တဗန္တ, ဆိက္ခဂေ ဒိဋ္ဌေ ဖလေ ဇေတ္တိ ဗတ်တဗန္တတိ? ထ ဟေမ် ဗတ်တဗန်ဗေ ...ပေ...။

သွတ်ပတ်တိဖလသစ်ဆိကိရိယ ပဋ်ပဆ်ဆ ပုဂ်ဂလ္လ ဥက်ဂ် ဘက်ရက်တွ ပဋ်ပဆ်ဆက်တိ ဗတ်တဗန္တ, ဥက်ဂေ ဒိဋ္ဌေ ထ ဗတ်တဗန်ဗ် – ''ဖလေ ဇေတ္တိ ဗတ်တဗန္တ''တိ? ဘ်ယကေတ်။ ဖဂိဂ် ဘက်ရက်တွ ပဋ်ပဆ်ဆက်တိ ဗတ်တဗန္တ, ဖဂိဂေ ဒိဋ္ဌေ ထ ဗတ်တဗန်ဗ် – ''ဖလေ ဇေတ္တိ ဗတ်တဗန္တ''တိ? ထ ဟေမ် ဗတ်တဗန်ဗေ ...ပေ... သဖုာယ် ဘက်ရက်တွ ... ဆိက္ခဂ် ဘက်ရက်တွ ပဋ်ပဆ်ဆက်တိ ဗတ်တဗန္တ, ဆိက္ခဂေ ဒိဋ္ဌေ ထ ဗတ်တဗန်ဗ် – ''ဖလေ ဇေတ္တိ ဗတ်တဗန္တ''တိ? ဘ်ယကေတ်။ ဖဂိဂ် ဘက်ရက်တွ ''ပဋ်ပဆ်ဆက်''တိ ဗတ်တဗန္တ, ဖဂိဂေ ဒိဋ္ဌေ ထ ဗတ်တဗန်ဗ် – ''ဖလေ ဇေတ္တိ ဗတ်တဗန္တ''တိ? ထ ဟေမ် ဗတ်တဗန်ဗေ ...ပေ...။

[သကမ်ဘီပုဗ်ဆ်လက်ရက်] သွတ်ပတ်တိဖလသစ်ဆိကိရိယ ပဋ်ပဆ်ဆ ပုဂ်ဂလ္လ ဥက်ဂ် ဘက်ရက်တွ ပဋ်ပဆ်ဆက်တိ ဗတ်တဗန္တ, ဥက်ဂေ ဒိဋ္ဌေ ထ ဗတ်တဗန်ဗ် – ''ဖလေ ဇေတ္တိ ဗတ်တဗန္တ''တိ? ဘ်ယကေတ်။ ဆိကရတ်ထိယ် ဥက်ရဒါသံသကက်တိ? ထ ဟေမ် ဗတ်တဗန်ဗေ ...ပေ... သဖုာယ် ဘက်ရက်တွ ...ပေ... ဆိက္ခဂ် ဘက်ရက်တွ ပဋ်ပဆ်ဆက်တိ ဗတ်တဗန္တ, ဆိက္ခဂေ ဒိဋ္ဌေ ထ ဗတ်တဗန်ဗ် – ''ဖလေ ဇေတ္တိ ဗတ်တဗန္တ''တိ? ဘ်ယကေတ်။ ဆိကရတ်ထိယ် ဆိက္ခဒါသံသကက်တိ? ထ ဟေမ် ဗတ်တဗန်ဗေ ...ပေ...။

၃၉၁။ [ပကမ်ဘီပုဗ်ဆ်လက်ရက်] ဥက်ဂေ ဒိဋ္ဌေ ဥတ်တက်ဂိ သဗ်ဗ်ဏိ ဒိဋ္ဌာဏိ ဟွက်တီတိ? ဘ်ယကေတ်။ ဥက်ရသဗ်ဗ် ဥတ်တက်ဂိ သဗ်ဗ်ဏီတိ? ထ ဟေမ် ဗတ်တဗန်ဗေ ...ပေ...။

[သကမ်ဘီပုဗ်ဆ်လက်ရက်] ရူပက်ရက္ခေ ဘက္ခိဗ်ဗတ္တ ဒိဋ္ဌေ ပဉ်စက်ရက္ခဂ် ဘက္ခိဗ်ဗတ္တ ဒိဋ္ဌာ ဟွက်တီတိ? ဘ်ယကေတ်။ ရူပက်ရက္ခွ ပဉ်စက်ရက္ခဂ်တိ? ထ ဟေမ် ဗတ်တဗန်ဗေ ...ပေ...။

[သကမ်ဘီပုဗ်ဆ်လက်ရက်] ဗက်ကျယတဆေ ဘက္ခိဗ်ဗတ္တ ဒိဋ္ဌေ ဒွါဒသာယတဏိ ဘက္ခိဗ်ဗတ္တ ဒိဋ္ဌာဏိ ဟွက်တီတိ? ဘ်ယကေတ်။ ဗက်ကျယတဏ် ဒွါဒသာယတဏီတိ? ထ ဟေမ် ဗတ်တဗန်ဗေ ...ပေ...။

[သကမ်ဘိပုဃဆ်လကိရဖ်] ဃကိဂုငံတုယ် ဘာဏ်ိဃဃတ္တ ဘိဏ္ဍုဏ္ဍယ ဘဏ္ဍဏ္ဍတာသ ငံတုယ္တ ဘာဏ်ိဃဃတ္တ ဘိဏ္ဍုဏ္ဍ ဂ္ဂဏ်ာတိ? ဘ်ါယာဏ်ာ၊ ဃကိဂုငံတု ဘဏ္ဍဏ္ဍတာသ ငံတုယ္တတိ? ဏ ဟေမ် မတိတပိပေ ...ပေ ...၊

[သကမ်ဘိပုဃဆ်လကိရဖ်] ဃကိဂုဏ္ဍိယေ ဘာဏ်ိဃဃတ္တ ဘိဏ္ဍုဏေ ပိမီသတိဏ္ဍိယ်ဏ် ဘာဏ်ိဃဃတ္တ ဘိဏ္ဍုဏ္ဍဏ် ဂ္ဂဏ်ာတိ? ဘ်ါယာဏ်ာ၊ ဃကိဂုဏ္ဍိယ် ပိမီသတိဏ္ဍိယ်ဏ်ိတိ? ဏ ဟေမ် မတိတပိပေ ...ပေ ...၊

[သကမ်ဘိပုဃဆ်လကိရဖ်] ဃတူဂိ ဗ်ဖေဂိ သွတ်ပတိတိဖလ် သဃဆိကတ္တတိတိ? ဘ်ါယာဏ်ာ၊ ဃတိတ်ဏ် သွတ်ပတိတိဖလ်ဏ်ိတိ? ဏ ဟေမ် မတိတပိပေ ...ပေ ... ဘဏ္ဍဏဂိ ဗ်ဖေဂိ သွတ်ပတိတိဖလ် သဃဆိကတ္တတိတိ? ဘ်ါယာဏ်ာ၊ ဘဏ္ဍဏ သွတ်ပတိတိဖလ်ဏ်ိတိ? ဏ ဟေမ် မတိတပိပေ ...ပေ ... ဘ်ုသာသဂိ ဗ်ဖေဂိ သွတ်ပတိတိဖလ် သဃဆိကတ္တတိတိ? ဘ်ါယာဏ်ာ၊ ဘ်ုသာသ သွတ်ပတိတိဖလ်ဏ်ိတိ? ဏ ဟေမ် မတိတပိပေ ...ပေ ... ဃတုဃတိတ်ဏိသ်ယ ဗ်ဖေဂိ သွတ်ပတိတိဖလ် သဃဆိကတ္တတိတိ? ဘ်ါယာဏ်ာ၊ ဃတုဃတိတ်ဏိသ် သွတ်ပတိတိဖလ်ဏ်ိတိ? ဏ ဟေမ် မတိတပိပေ ...ပေ ... သတိတာသတိတာတိယ် ဗ်ဖေဂိ သွတ်ပတိတိဖလ် သဃဆိကတ္တတိတိ? ဘ်ါယာဏ်ာ၊ သတိတာသတိတာတိ သွတ်ပတိတိဖလ်ဏ်ိတိ? ဏ ဟေမ် မတိတပိပေ ...ပေ ...၊

၃၉၅၊ ဏ မတိတပိပ် – ''ဘဆုပုပိပ်ဘိသယုယ္တ''တိ? ဘ်ါယာဏ်ာ၊ ဏဆု မုတိတ် ဘဂဗတ် – ''သေယျထပိ, ဘိကိရမေ, ယဂ်ာသဃုဘ်ဒ္ဓ ဘဆုပုပိပဏ်ိဏ္ဍ ဘဆုပုပိပဠ္ဆ ဘဆုပုပိပပပိဘ်တ္တ, ဏ ဘ်ယတကေဆေမ ပပ်တ္တ; ဘေမယေမ ဂ္တ, ဘိကိရမေ, ဘိယာသ်ိယ် ဂဃ်ယဓိဏယေ ဘဆုပုပိပသိကိဂ် ဘဆုပုပိပဂိတ်ယ် ဘဆုပုပိပပဏ္ဍပာ်, ဏ ဘ်ယတကေဆေမ ဘဗ်ဗ်ပဏ္ဍမေဂ္တ''တိ [ဒူဏ္ဍမ၊ ၃၈၁; ဘ၊ ဏိ၊ ၈၊၂၀; ဘုဘ်၊ ၁၁ ဘုဘ်ဏေ ၁]၊ ဘတိထေမ သုတိတဏ်တ္တတိ? ဘ်ါယာဏ်ာ၊ တေဏ ဂိ ဘဆုပုပိပ်ဘိသယုယ္တတိ၊

ဏ မတိတပိပ် – ''ဘဆုပုပိပ်ဘိသယုယ္တ''တိ? ဘ်ါယာဏ်ာ၊ ဏဆု မုတိတ် ဘဂဗတ် –

''ဘဆုပုပိပေဏ ယေငံမိ, ထွက် ထွက် ရဖော ရဖော;
ကဃ်ယ်တ္တ ကဇတာသ်သေမ, ဏ်ိဂယေ ယလယတိတာဏ်''တိ [ဂ၊ ပ၊ ၃၇၈ ဂဃ်ယပ၁]၊

ဘတိထေမ သုတိတဏ်တ္တတိ? ဘ်ါယာဏ်ာ၊ တေဏ ဂိ ဘဆုပုပိပ်ဘိသယုယ္တတိ၊

အနုပုဗ္ဗာဘိသမယောတိ? အာမန္တာ။ နနွာယသ္မာ ဂဝမ္ပတိ ထေရော ဘိက္ခူ ဧတဒဝေါစ – ‘‘သမ္မုခါ မေတံ, အာဝုသော, ဘဂဝတော သုတံ သမ္မုခါ ပဋိဂ္ဂဟိတံ – ‘ယော, ဘိက္ခဝေ, ဒုက္ခံ ပဿတိ ဒုက္ခသမုဒယမ္ပိ သော ပဿတိ, ဒုက္ခနိရောဓမ္ပိ ပဿတိ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒမ္ပိ ပဿတိ; ယော ဒုက္ခသမုဒယံ ပဿတိ ဒုက္ခမ္ပိ သော ပဿတိ, ဒုက္ခနိရောဓမ္ပိ ပဿတိ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒမ္ပိ ပဿတိ; ယော ဒုက္ခနိရောဓံ ပဿတိ ဒုက္ခမ္ပိ သော ပဿတိ, ဒုက္ခသမုဒယမ္ပိ ပဿတိ, ဒုက္ခနိရောဓဂါမိနိံ ပဋိပဒမ္ပိ ပဿတိ; ယော ဒုက္ခနိရောဓဂါမိနိံ ပဋိပဒံ ပဿတိ ဒုက္ခမ္ပိ သော ပဿတိ, ဒုက္ခသမုဒယမ္ပိ ပဿတိ, ဒုက္ခနိရောဓမ္ပိ ပဿတီ’’’တိ [သံ၊ နိ၊ ၅၊ ၁၁၀၀]! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ‘‘အနုပုဗ္ဗာဘိသမယော’’တိ။

အနုပုဗ္ဗာဘိသမယောတိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ –

‘‘သဟာဝဿ ဒဿနသမ္ပဒါယ,
တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ;
သက္ကာယဒိဋ္ဌီ ဝိစိကိစ္ဆိတဉ္စ,
သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ;
စတူဟပါယေဟိ စ ဝိပ္ပမုတ္တော,
ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတု’’န္တိ။

အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ‘‘အနုပုဗ္ဗာဘိသမယော’’တိ။

အနုပုဗ္ဗာဘိသမယောတိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ‘‘ယသ္မိံ, ဘိက္ခဝေ, သမယေ အရိယသာဝကဿ ဝိရဇံ ဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ – ‘ယံ ကိဉ္စိ သမုဒယဓမ္မံ သဗ္ဗံ တံ နိရောဓဓမ္မ’န္တိ, သဟ ဒဿနုပ္ပာဒါ, ဘိက္ခဝေ, အရိယသာဝကဿ တီဏိ သံယောဇနာနိ ပဟီယန္တိ – သက္ကာယဒိဋ္ဌိ, ဝိစိကိစ္ဆာ, သီလဗ္ဗတပရာမာသော’’တိ! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ‘‘အနုပုဗ္ဗာဘိသမယော’’တိ။

အနုပုဗ္ဗာဘိသမယကထာ နိဋ္ဌိတာ။

၂။ ဒုတိယဝဂ္ဂော

(𑄷𑄿) 𑄷𑄶𑅁 𑄤𑄮𑄦𑅅𑄢𑄇𑄗𑅅

𑄹𑄼𑄽𑅁 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄮 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄬 𑄥𑄮𑄖𑄬 𑄛𑄑𑄨𑄦𑄐𑄴𑄐𑄖𑄨 𑄚𑄮 𑄣𑄮𑄇𑄨𑄠𑄬, 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄬𑄚 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄬𑄚 𑄛𑄑𑄨𑄤𑄨𑄎𑅅𑄚𑄚𑄴𑄖𑄨 𑄚𑄮 𑄣𑄮𑄇𑄨𑄠𑄬𑄚, 𑄥𑅅𑄤𑄇𑅅 𑄛𑄑𑄨𑄤𑄨𑄎𑅅𑄚𑄚𑄴𑄖𑄨 𑄚𑄮 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄚𑄚𑄪 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄮 𑄣𑄮𑄇𑄨𑄠𑄬 𑄥𑄮𑄖𑄬 𑄛𑄑𑄨𑄦𑄐𑄴𑄐𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄮 𑄣𑄮𑄇𑄨𑄠𑄬 𑄥𑄮𑄖𑄬 𑄛𑄑𑄨𑄦𑄐𑄴𑄐𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄮 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄁 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄬𑄚 𑄛𑄑𑄨𑄤𑄨𑄎𑅅𑄚𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄁 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄬𑄚 𑄛𑄑𑄨𑄤𑄨𑄎𑅅𑄚𑄚𑄴𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄮 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑅅 𑄛𑄑𑄨𑄤𑄨𑄎𑅅𑄚𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑅅 𑄛𑄑𑄨𑄤𑄨𑄎𑅅𑄚𑄚𑄴𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄮 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮’’𑄖𑄨𑅁

𑄹𑄼𑄾𑅁 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄮 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄮 𑄜𑄣𑄁 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁, 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁, 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄮 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁, 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄴𑄉𑄮 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁, 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄮 𑄃𑄢𑄦𑄖𑄴𑄖𑄜𑄣𑄁, 𑄥𑄖𑄨𑄛𑄑𑄴𑄒𑅅𑄚𑄁 𑄥𑄟𑄴𑄟𑄛𑄴𑄛𑄙𑅅𑄚𑄁 𑄄𑄘𑄴𑄙𑄨𑄛𑅅𑄘𑄮 𑄄𑄚𑄴𑄘𑄴𑄢𑄨𑄠𑄁 𑄝𑄣𑄁 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄮 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄝𑄪𑄘𑄴𑄙𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄤𑄮𑄦𑅅𑄢𑄁 𑄥𑄪𑄕𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮 𑄙𑄟𑄴𑄟𑄮 𑄥𑄮𑄖𑄤𑄨𑄐𑄴𑄐𑄬𑄠𑄴𑄠𑄮, 𑄥𑄮𑄖𑄥𑄴𑄟𑄨𑄁 𑄛𑄑𑄨𑄦𑄐𑄴𑄐𑄖𑄨, 𑄥𑄮𑄖𑄥𑄴𑄥 𑄃𑅅𑄛𑅅𑄗𑄁 𑄃𑅅𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄚𑄚𑄪 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮 𑄙𑄟𑄴𑄟𑄮 𑄚 𑄥𑄮𑄖𑄤𑄨𑄐𑄴𑄐𑄬𑄠𑄴𑄠𑄮, 𑄚 𑄥𑄮𑄖𑄥𑄴𑄟𑄨𑄁 𑄛𑄑𑄨𑄦𑄐𑄴𑄐𑄖𑄨, 𑄚 𑄥𑄮𑄖𑄥𑄴𑄥 𑄃𑅅𑄛𑅅𑄗𑄁 𑄃𑅅𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮 𑄙𑄟𑄴𑄟𑄮 𑄚

သွတၜိဆ်ဘေယျွ, ဏ သွတသဲမ်ဖိ ပဏ္ဍေဂဆ်ဇတိ, ဏ သွတသဲသ ဘ်ပ်ထ ဘ်ဂဃဲဿတိ, ဏွ် ဎ ဓတ ဓေ ဓတ်တပ်ပေ – ''ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်တွ် လွၐုတ်တတ္တ''တိ၊

၃၉၈၊ ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်တွ် လွၐုတ်တတ္တတိ? ဘ်ဖဏ်တ်၊ ဘတ်ထိ ၵေဃိ ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်ဓေ တဒ္ဓေယျထ်တိ? ဘ်ဖဏ်တ်၊ လွၐုတ်တတ္တ ဂဖဲဖွ် တ်ဂဍ္ဍ်ဏ္ဍ်ဏီယွ တဒ္ဓဏီယွ ၵဖဏီယွ ဖဘဏီယွ ဗဏ်ဂဏီယွ ဖုဃဲသဏီယွတိ? ဏ ဟေမ် ဓတ်တပ်ပေ ...ပေ ...၊

ဏဏု လွၐုတ်တတ္တ ဂဖဲဖွ် ဏ တ်ဂဍ္ဍ်ဏ္ဍ်ဏီယွ ဏ တဒ္ဓဏီယွ ဏ ၵဖဏီယွ ဏ ဖဘဏီယွ ဏ ဗဏ်ဂဏီယွ ဏ ဖုဃဲသဏီယွတိ? ဘ်ဖဏ်တ်၊ ဟဆ်ဃိ လွၐုတ်တတ္တ ဂဖဲဖွ် ဏ တ်ဂဍ္ဍ်ဏ္ဍ်ဏီယွ ဏ တဒ္ဓဏီယွ ဏ ၵဖဏီယွ ဏ ဖဘဏီယွ ဏ ဗဏ်ဂဏီယွ ဏ ဖုဃဲသဏီယွ, ဏွ် ဎ ဓတ ဓေ ဓတ်တပ်ပေ – ''ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်တွ် လွၐုတ်တတ္တ''တိ၊

ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်တွ် လွၐုတ်တတ္တတိ? ဘ်ဖဏ်တ်၊ ဘတ်ထိ ၵေဃိ ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်ဓေ ၃သဲသေယျထ်တိ? ဘ်ဖဏ်တ်၊ လွၐုတ်တတ္တ ဂဖဲဖွ် ၃္ဘသဍ္ဍ်ဏ္ဍ်ဏီယွ ၵ်ပဍ္ဍ်ဏ္ဍ်ဏီယွ ပဏ္ဍေဃဍ္ဍ်ဏ္ဍ်ဏီယွတိ? ဏ ဟေမ် ဓတ်တပ်ပေ ...ပေ ...၊

ဏဏု လွၐုတ်တတ္တ ဂဖဲဖွ် ဏ ၃္ဘသဍ္ဍ်ဏ္ဍ်ဏီယွ ဏ ၵ်ပဍ္ဍ်ဏ္ဍ်ဏီယွ ဏ ပဏ္ဍေဃဍ္ဍ်ဏ္ဍ်ဏီယွတိ? ဘ်ဖဏ်တ်၊ ဟဆ်ဃိ လွၐုတ်တတ္တ ဂဖဲဖွ် ဏ ၃္ဘသဍ္ဍ်ဏ္ဍ်ဏီယွ ဏ ၵ်ပဍ္ဍ်ဏ္ဍ်ဏီယွ ဏ ပဏ္ဍေဃဍ္ဍ်ဏ္ဍ်ဏီယွ, ဏွ် ဎ ဓတ ဓေ ဓတ်တပ်ပေ – ''ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်တွ် လွၐုတ်တတ္တ''တိ၊

ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်တွ် လွၐုတ်တတ္တတိ? ဘ်ဖဏ်တ်၊ ဘတ်ထိ ၵေဃိ ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်ဓေ ဖုယဲဟေယျထ်တိ? ဘ်ဖဏ်တ်၊ လွၐုတ်တတ္တ ဂဖဲဖွ် ဖ္ဘဟဍ္ဍ်ဏ္ဍ်ဏီယွ ဘဆ်ဆ်ဗၵတဗ္ဘ ဘဃဂ်ဂုၵတဗ္ဘ ပဆ်ဆ်ဏီတွ်ဒိဂ် ဓိဃ်တပဂ်ဏိဂ် ဘဏ်ပ်ဗ်ဏသ်ဓတ်တဏီဂ်တိ? ဏ ဟေမ် ဓတ်တပ်ပေ ...ပေ ...၊

ဏဏု လွၐုတ်တတ္တ ဂဖဲဖွ် ဏ ဖ္ဘဟဍ္ဍ်ဏ္ဍ်ဏီယွ ဏ ဘဆ်ဆ်ဗၵတဗ္ဘ ဏ ဘဃဂ်ဂုၵတဗ္ဘ ပဆ်ဆ်မုဒ်ဒိဂ် ဘဓိဃ်တပဂ်ဏိဂ် ဏ်ပ်ဗ်ဏသ်ဓတ်တဏီဂ်တိ? ဘ်ဖဏ်တ်၊ ဟဆ်ဃိ လွၐုတ်တတ္တ ဂဖဲဖွ် ဏ ဖ္ဘဟဍ္ဍ်ဏ္ဍ်ဏီယွ ဏ ဘဆ်ဆ်ဗၵတဗ္ဘ ဏ ဘဃဂ်ဂုၵတဗ္ဘ ပဆ်ဆ်မုဒ်ဒိဂ် ဘဓိဃ်တပဂ်ဏိဂ် ဏ်ပ်ဗ်ဏသ်ဓတ်တဏီဂ်, ဏွ် ဎ ဓတ ဓေ ဓတ်တပ်ပေ – ''ဗုဒ်ဒလဿ ၽဂဓတ္တ မ္ဘဂ်တွ် လွၐုတ်တတ္တ''တိ၊

၇၅၀။ ပုဂ္ဂလဿ အရဟတ္တ မဂ္ဂဿ လောကုတ္တရတ္တာတိ? အာမန္တာ။ ယေ ကေစိ ပုဂ္ဂလဿ အရဟတ္တ မဂ္ဂံ သုဏန္တိ, သဗ္ဗေ တေ နိယာမံ ဩက္ကမန္တီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ယေ ကေစိ ပုဂ္ဂလဿ အရဟတ္တ မဂ္ဂံ သုဏန္တိ, သဗ္ဗေ တေ နိယာမံ ဩက္ကမန္တီတိ? အာမန္တာ။ ဗာလပုထုဇ္ဇနာ ပုဂ္ဂလဿ အရဟတ္တ မဂ္ဂံ သုဏန္တိ, ဗာလပုထုဇ္ဇနာ နိယာမံ ဩက္ကမန္တီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... မာတုဃာတကော နိယာမံ ဩက္ကမတိ ...ပေ... ပိတုဃာတကော ... အရဟန္တဃာတကော ... လောဟိတုပ္ပါဒကော ... သင်္ဃဘေဒကော ပုဂ္ဂလဿ အရဟတ္တ မဂ္ဂံ သုဏာတိ, သင်္ဃဘေဒကော နိယာမံ ဩက္ကမတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၇၅၁။ လဗ္ဘာ သမ္မာဒိဋ္ဌိယာ လက္ခဏံ ဒုက္ခပရိညမ္ပိ သမုဒယပရိညမ္ပိ အာဝဇ္ဇိတုန္တိ? အာမန္တာ။ ဣမာယ ဧကာယ လောကိယေန မဂ္ဂေန လောကိယာပိ လောကုတ္တရာပိ ဒွေ မဂ္ဂါ ဟောန္တီတိ။

လဗ္ဘာ ဘောဇ္ဈင်္ဂိယာ လက္ခဏံ ဒုက္ခပရိညမ္ပိ သမုဒယပရိညမ္ပိ အာဝဇ္ဇိတုန္တိ? အာမန္တာ။ ဣမာယ ဧကာယ လောကိယေန မဂ္ဂေန လောကိယာပိ လောကုတ္တရာပိ ဒွေ မဂ္ဂါ ဟောန္တီတိ။

၇၅၂။ ပုဂ္ဂလဿ အရဟတ္တ မဂ္ဂံ လောကိယံ မဂ္ဂံ ဘာဝေန္တဿ လောကိယော ဟောတိ, လောကုတ္တရံ မဂ္ဂံ ဘာဝေန္တဿ လောကုတ္တရော ဟောတီတိ? အာမန္တာ။ လောကိယံ မဂ္ဂံ ဘာဝေန္တဿ လောကိယေ သစ္စေ ပဇဟတိ, လောကုတ္တရံ မဂ္ဂံ ဘာဝေန္တဿ လောကုတ္တရေ သစ္စေ ပဇဟတိ; လောကိယံ မဂ္ဂံ ဘာဝေန္တဿ လောကိယေဟိ ဣန္ဒြိယေဟိ ပဋိဝိဇ္ဈန္တိ, လောကုတ္တရံ မဂ္ဂံ ဘာဝေန္တဿ လောကုတ္တရေဟိ ဣန္ဒြိယေဟိ ပဋိဝိဇ္ဈန္တိ; လောကိယံ မဂ္ဂံ ဘာဝေန္တဿ ပုထုဇ္ဇနာ ပဋိဝိဇ္ဈန္တိ, လောကုတ္တရံ မဂ္ဂံ ဘာဝေန္တဿ အရိယာ ပဋိဝိဇ္ဈန္တီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

န ဝတ္တဗ္ဗံ – ''ပုဂ္ဂလဿ အရဟတ္တ မဂ္ဂံ လောကိယံ မဂ္ဂံ ဘာဝေန္တဿ လောကိယော ဟောတိ, လောကုတ္တရံ မဂ္ဂံ ဘာဝေန္တဿ လောကုတ္တရော ဟောတီတိ? အာမန္တာ။ နနု ဒွေ လောကိယာပိ လောကုတ္တရာပိ ဒွေ မဂ္ဂါ ဟောန္တီတိ? အာမန္တာ။ ဟဉ္စိ ဒွေ လောကိယာပိ လောကုတ္တရာပိ ဒွေ မဂ္ဂါ ဟောန္တိ, တေန ဝတ ရေ ဝတ္တဗ္ဗေ –
''ပုဂ္ဂလဿ အရဟတ္တ မဂ္ဂံ လောကိယံ မဂ္ဂံ ဘာဝေန္တဿ လောကိယော ဟောတိ, လောကုတ္တရံ မဂ္ဂံ ဘာဝေန္တဿ လောကုတ္တရော ဟောတီ''တိ။

𑄟𑄪𑄘𑄨𑄖𑄥𑄴𑄥 𑄃𑄢𑄟𑄴𑄟𑄧𑄚𑄴 𑄟𑄉𑄴𑄉𑄧𑄚𑄴 𑄣𑄮𑄇𑄨𑄠𑄁 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄣𑄮𑄇𑄨𑄠𑄮 𑄦𑄮𑄖𑄨, 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄁 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑅁 𑄥𑄢𑄚𑄁 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄥𑄢𑄚𑄮 𑄦𑄮𑄖𑄨, 𑄃𑄥𑄢𑄚𑄁 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄥𑄢𑄚𑄮 𑄦𑄮𑄖𑄨, 𑄟𑄣𑄴 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄟𑄣𑄴 𑄦𑄮𑄖𑄨, 𑄃𑄟𑄣𑄴 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄟𑄣𑄴 𑄦𑄮𑄖𑄨, 𑄚𑄨𑄠𑄴𑄠𑄚𑄨𑄇𑄁 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄚𑄨𑄠𑄴𑄠𑄚𑄨𑄇𑄁 𑄦𑄮𑄖𑄨, 𑄃𑄚𑄨𑄠𑄴𑄠𑄚𑄨𑄇𑄁 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄚𑄨𑄠𑄴𑄠𑄚𑄨𑄇𑄁 𑄦𑄮𑄖𑄨, 𑄥𑄇𑄴𑄇𑄖𑄴 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄥𑄇𑄴𑄇𑄖𑄴 𑄦𑄮𑄖𑄨, 𑄃𑄥𑄇𑄴𑄇𑄖𑄴 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄥𑄇𑄴𑄇𑄖𑄴 𑄦𑄮𑄖𑄨, 𑄢𑄪𑄛𑄴 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄢𑄪𑄛𑄴 𑄦𑄮𑄖𑄨, 𑄃𑄢𑄪𑄛𑄴 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄢𑄪𑄛𑄴 𑄦𑄮𑄖𑄨, 𑄟𑄬𑄖𑄴𑄚 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄟𑄬𑄖𑄴𑄚 𑄦𑄮𑄖𑄨, 𑄃𑄟𑄬𑄖𑄴𑄚 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄟𑄬𑄖𑄴𑄚 𑄦𑄮𑄖𑄨, 𑄥𑄝𑄴𑄝𑄴 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄥𑄝𑄴𑄝𑄴 𑄦𑄮𑄖𑄨, 𑄃𑄥𑄝𑄴𑄝𑄴 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄥𑄝𑄴𑄝𑄴 𑄦𑄮𑄖𑄨, 𑄥𑄇𑄴𑄇𑄨𑄣𑄬 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄥𑄇𑄴𑄇𑄨𑄣𑄬 𑄦𑄮𑄚𑄴𑄖𑄨, 𑄃𑄥𑄇𑄴𑄇𑄨𑄣𑄬 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄥𑄇𑄴𑄇𑄨𑄣𑄬 𑄦𑄮𑄚𑄴𑄖𑄨, 𑄟𑄨𑄝𑄴𑄝𑄴𑄝 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄟𑄨𑄝𑄴𑄝𑄴𑄝 𑄦𑄮𑄖𑄨, 𑄃𑄟𑄨𑄝𑄴𑄝𑄴𑄝 𑄟𑄉𑄴𑄉𑄉𑄦𑄚𑄖𑄖𑄥𑄴𑄥 𑄃𑄟𑄨𑄝𑄴𑄝𑄴𑄝 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄞𑄁 𑄞𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄟𑄉𑄴𑄉𑄇𑄗 𑄚𑄨𑄑𑄴𑄑𑄨𑄖𑅁

𑄸𑅁 𑄘𑄪𑄖𑄨𑄠𑄝𑄉𑄴𑄉𑄮

(𑄸𑄶) 𑄷𑅁 𑄇𑄪𑄇𑄴𑄇𑄪𑄣𑄇𑄗

𑄹𑄸𑄹𑅁 𑄥𑄝𑄴𑄝𑄬 𑄇𑄪𑄇𑄴𑄇𑄪𑄣𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑅁 𑄥𑄝𑄴𑄝𑄬 𑄃𑄬𑄇𑄇𑄪𑄇𑄴𑄇𑄪𑄣𑄖𑄨? 𑄚 𑄦𑄬𑄞𑄁 𑄞𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄝𑄴𑄝𑄬 𑄃𑄬𑄇𑄇𑄪𑄇𑄴𑄇𑄪𑄣𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑅁 𑄥𑄝𑄴𑄝𑄬 𑄇𑄪𑄇𑄴𑄇𑄪𑄣𑄥𑄝𑄴𑄝𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄞𑄁 𑄞𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄝𑄴𑄝𑄬 𑄇𑄪𑄇𑄴𑄇𑄪𑄣𑄥𑄝𑄴𑄝𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑅁 𑄥𑄝𑄴𑄝𑄬 𑄃𑄬𑄇𑄇𑄪𑄇𑄴𑄇𑄪𑄣𑄥𑄝𑄴𑄝𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄞𑄁 𑄞𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄝𑄴𑄝𑄬 𑄇𑄪𑄇𑄴𑄇𑄪𑄣𑄥𑄝𑄴𑄝𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑅁 𑄥𑄝𑄴𑄝𑄬 𑄟𑄉𑄴𑄉𑄉𑄥𑄝𑄴𑄝𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄞𑄁 𑄞𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄝𑄴𑄝𑄬 𑄇𑄪𑄇𑄴𑄇𑄪𑄣𑄥𑄝𑄴𑄝𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑅁 𑄥𑄝𑄴𑄝𑄬 𑄢𑄪𑄛𑄚𑄴𑄖𑄨 ...𑄛𑄬... 𑄥𑄝𑄴𑄝𑄬 𑄥𑄖𑄴𑄘𑄚𑄴𑄖𑄨 ... 𑄥𑄝𑄴𑄝𑄬 𑄉𑄚𑄴𑄙𑄚𑄴𑄖𑄨 ... 𑄥𑄝𑄴𑄝𑄬 𑄢𑄥𑄚𑄴𑄖𑄨 ... 𑄥𑄝𑄴𑄝𑄬 𑄜𑄮𑄑𑄴𑄑𑄝𑄴𑄝𑄚𑄴𑄖𑄨 ... 𑄥𑄝𑄴𑄝𑄬 𑄃𑄝𑄮𑄖𑄴𑄚𑄨 ... 𑄥𑄝𑄴𑄝𑄬 𑄃𑄝𑄮𑄖𑄴𑄚𑄨 ... 𑄥𑄝𑄴𑄝𑄬 𑄝𑄮𑄖𑄴𑄝𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄞𑄁 𑄞𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄝𑄴𑄝𑄬 𑄝𑄮𑄖𑄴𑄝𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖𑅁 𑄃𑄖𑄴𑄗𑄨 𑄥𑄪𑄇𑄴𑄇𑄁 𑄝𑄮𑄖𑄴𑄝𑄁 𑄃𑄝𑄴𑄝𑄇𑄴𑄇𑄨𑄝𑄖𑄴𑄖𑄬 𑄇𑄟𑄴𑄟𑄬𑄥𑄪 𑄥𑄩𑄣𑄁 𑄟𑄨 𑄃𑄚𑄴𑄖𑄁 𑄟𑄨 𑄦𑄨𑄖𑄴𑄖𑄨 𑄟𑄨 𑄃𑄦𑄚𑄴𑄖𑄝𑄴𑄝𑄨𑄢𑄮 𑄟𑄨𑄖𑄨? 𑄚 𑄦𑄬𑄞𑄁 𑄞𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄘𑄳𑄤𑄬 𑄚𑄨𑄢𑄮𑄙𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄚𑄚𑄪 𑄃𑄛𑄴𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬 𑄥𑄋𑄴𑄈𑄧𑄢𑄬 𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧 𑄚𑄨𑄢𑄮𑄙𑄬𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄦𑄐𑄳𑄌𑄨 𑄃𑄛𑄴𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬 𑄥𑄋𑄴𑄈𑄧𑄢𑄬 𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧 𑄚𑄨𑄢𑄮𑄙𑄬𑄚𑄴𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄘𑄳𑄤𑄬 𑄚𑄨𑄢𑄮𑄙𑄧’’𑄖𑄨।

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄘𑄳𑄤𑄬 𑄚𑄨𑄢𑄮𑄙𑄧’’𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄚𑄚𑄪 𑄃𑄛𑄴𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬𑄛𑄨 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄃𑄌𑄴𑄌𑄚𑄴𑄖𑄞𑄉𑄴𑄉𑄧, 𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬𑄛𑄨 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄃𑄌𑄴𑄌𑄚𑄴𑄖𑄞𑄉𑄴𑄉𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄦𑄐𑄳𑄌𑄨 𑄃𑄛𑄴𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬𑄛𑄨 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄃𑄌𑄴𑄌𑄚𑄴𑄖𑄞𑄉𑄴𑄉𑄧, 𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬𑄛𑄨 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄃𑄌𑄴𑄌𑄚𑄴𑄖𑄞𑄉𑄴𑄉𑄧, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄘𑄳𑄤𑄬 𑄚𑄨𑄢𑄮𑄙𑄧’’𑄖𑄨।

𑄘𑄳𑄤𑄬 𑄚𑄨𑄢𑄮𑄙𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬𑄛𑄨 [𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬 (?)] 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄃𑄢𑄨𑄠𑄟𑄉𑄴𑄉𑄁 𑄃𑄧𑄉𑄟𑄴𑄟 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄃𑄛𑄴𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄃𑄢𑄨𑄠𑄟𑄉𑄴𑄉𑄁 𑄃𑄧𑄉𑄟𑄴𑄟 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 …𑄛𑄬… ।

𑄘𑄳𑄤𑄬 𑄚𑄨𑄢𑄮𑄙𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄚 𑄛𑄪𑄚 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄃𑄛𑄴𑄛𑄑𑄨𑄥𑄋𑄴𑄈𑄧𑄚𑄨𑄢𑄮𑄙𑄬 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄚 𑄛𑄪𑄚 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 …𑄛𑄬… 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄘𑄳𑄤𑄬 𑄚𑄨𑄢𑄮𑄙𑄧’’𑄖𑄨।

𑄚𑄨𑄢𑄮𑄙𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧।

𑄘𑄪𑄖𑄨𑄠𑄤𑄉𑄴𑄉𑄮।

𑄖𑄥𑄴𑄥𑄪𑄘𑄴𑄘𑄧𑄚𑄁 –

𑄛𑄢𑄫𑄛𑄦𑄧𑄢𑄮 𑄃𑄐𑄴𑄐𑄧𑄕𑄁, 𑄇𑄋𑄴𑄈𑄧 𑄛𑄢𑄤𑄨𑄖𑄧𑄢𑄕𑄧;
𑄤𑄌𑄩𑄞𑄬𑄘𑄮 𑄘𑄪𑄇𑄴𑄈𑄧𑄦𑄧𑄢𑄮, 𑄌𑄨𑄖𑄴𑄖𑄑𑄴𑄒𑄨𑄖𑄨 𑄌 𑄇𑄪𑄇𑄴𑄇𑄪𑅄𑄧;
𑄃𑄚𑄪𑄛𑄪𑄝𑄴𑄝𑄧𑄞𑄨𑄥𑄟𑄠𑄮, 𑄤𑄮𑄦𑄧𑄢𑄮 𑄌 𑄚𑄨𑄢𑄮𑄙𑄖𑄮𑄖𑄨।

𑄹। 𑄖𑄖𑄨𑄠𑄤𑄉𑄴𑄉𑄮

(𑄸𑄷) 𑄷। 𑄝𑄣𑄇𑄗𑄧

᪃᪅᪄। ᨲᨳᩣᨣᨲᨻᩃᩴ ᩈᩣᩅᨠᩈᩣᨵᩣᩁᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᨳᩣᨣᨲᨻᩃᩴ
ᩈᩣᩅᨠᨻᩃᩴ, ᩈᩣᩅᨠᨻᩃᩴ ᨲᨳᩣᨣᨲᨻᩃᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨲᨳᩣᨣᨲᨻᩃᩴ ᩈᩣᩅᨠᩈᩣᨵᩣᩁᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᨬ᩠ᨬᩮᩅ ᨲᨳᩣᨣᨲᨻᩃᩴ ᨲᩴ
ᩈᩣᩅᨠᨻᩃᩴ, ᨲᨬ᩠ᨬᩮᩅ ᩈᩣᩅᨠᨻᩃᩴ ᨲᩴ ᨲᨳᩣᨣᨲᨻᩃᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ
ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨲᨳᩣᨣᨲᨻᩃᩴ ᩈᩣᩅᨠᩈᩣᨵᩣᩁᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨿᩣᨴᩥᩈᩴ ᨲᨳᩣᨣᨲᨻᩃᩴ ᨲᩣᨴᩥᩈᩴ
ᩈᩣᩅᨠᨻᩃᩴ, ᨿᩣᨴᩥᩈᩴ ᩈᩣᩅᨠᨻᩃᩴ ᨲᩣᨴᩥᩈᩴ ᨲᨳᩣᨣᨲᨻᩃᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ
ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨲᨳᩣᨣᨲᨻᩃᩴ ᩈᩣᩅᨠᩈᩣᨵᩣᩁᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨿᩣᨴᩥᩈᩮᩣ ᨲᨳᩣᨣᨲᩔ
ᨸᩩᨻ᩠ᨻᨿᩮᩣᨣᩮᩣ ᨸᩩᨻ᩠ᨻᨧᩁᩥᨿᩣ ᨵᨾ᩠ᨾᨠ᩠ᨡᩣᨶᩴ ᨵᨾ᩠ᨾᨴᩮᩈᨶᩣ ᨲᩣᨴᩥᩈᩮᩣ ᩈᩣᩅᨠᩔ ᨸᩩᨻ᩠ᨻᨿᩮᩣᨣᩮᩣ
ᨸᩩᨻ᩠ᨻᨧᩁᩥᨿᩣ ᨵᨾ᩠ᨾᨠ᩠ᨡᩣᨶᩴ ᨵᨾ᩠ᨾᨴᩮᩈᨶᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨲᨳᩣᨣᨲᨻᩃᩴ ᩈᩣᩅᨠᩈᩣᨵᩣᩁᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᨳᩣᨣᨲᩮᩣ ᨩᩥᨶᩮᩣ ᩈᨲ᩠ᨳᩣ
ᩈᨾ᩠ᨾᩣᩈᨾ᩠ᨻᩩᨴ᩠ᨵᩮᩣ ᩈᨻ᩠ᨻᨬ᩠ᨬᩪ ᩈᨻ᩠ᨻᨴᩔᩣᩅᩦ ᨵᨾ᩠ᨾᩔᩣᨾᩦ ᨵᨾ᩠ᨾᨸ᩠ᨸᨭᩥᩈᩁᨱᩮᩣᨲᩥ?
ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩣᩅᨠᩮᩣ ᨩᩥᨶᩮᩣ ᩈᨲ᩠ᨳᩣ ᩈᨾ᩠ᨾᩣᩈᨾ᩠ᨻᩩᨴ᩠ᨵᩮᩣ ᩈᨻ᩠ᨻᨬ᩠ᨬᩪ ᩈᨻ᩠ᨻᨴᩔᩣᩅᩦ
ᨵᨾ᩠ᨾᩔᩣᨾᩦ ᨵᨾ᩠ᨾᨸ᩠ᨸᨭᩥᩈᩁᨱᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨲᨳᩣᨣᨲᨻᩃᩴ ᩈᩣᩅᨠᩈᩣᨵᩣᩁᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᨳᩣᨣᨲᩮᩣ ᩋᨶᩩᨸ᩠ᨸᨶ᩠ᨶᩔ
ᨾᨣ᩠ᨣᩔ ᩏᨸ᩠ᨸᩣᨴᩮᨲᩣ ᩋᩈᨬ᩠ᨩᩣᨲᩔ ᨾᨣ᩠ᨣᩔ ᩈᨬ᩠ᨩᨶᩮᨲᩣ ᩋᨶᨠ᩠ᨡᩣᨲᩔ
ᨾᨣ᩠ᨣᩔ ᩋᨠ᩠ᨡᩣᨲᩣ ᨾᨣ᩠ᨣᨬ᩠ᨬᩪ ᨾᨣ᩠ᨣᩅᩥᨴᩪ ᨾᨣ᩠ᨣᨠᩮᩣᩅᩥᨴᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩣᩅᨠᩮᩣ
ᩋᨶᩩᨸ᩠ᨸᨶ᩠ᨶᩔ ᨾᨣ᩠ᨣᩔ ᩏᨸ᩠ᨸᩣᨴᩮᨲᩣ ᩋᩈᨬ᩠ᨩᩣᨲᩔ ᨾᨣ᩠ᨣᩔ ᩈᨬ᩠ᨩᨶᩮᨲᩣ
ᩋᨶᨠ᩠ᨡᩣᨲᩔ ᨾᨣ᩠ᨣᩔ ᩋᨠ᩠ᨡᩣᨲᩣ ᨾᨣ᩠ᨣᨬ᩠ᨬᩪ ᨾᨣ᩠ᨣᩅᩥᨴᩪ ᨾᨣ᩠ᨣᨠᩮᩣᩅᩥᨴᩮᩣᨲᩥ? ᨶ
ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᩍᨶ᩠ᨴᩕᩥᨿᨸᩁᩮᩣᨸᩁᩥᨿᨲ᩠ᨲᩴ ᨿᨳᩣᨽᩪᨲᩴ ᨬᩣᨱᩴ ᨲᨳᩣᨣᨲᨻᩃᩴ ᩈᩣᩅᨠᩈᩣᨵᩣᩁᨱᨶ᩠ᨲᩥ?
ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩣᩅᨠᩮᩣ ᩈᨻ᩠ᨻᨬ᩠ᨬᩪ ᩈᨻ᩠ᨻᨴᩔᩣᩅᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

᪃᪅᪅। ᩈᩣᩅᨠᩮᩣ ᨮᩣᨶᩣᨮᩣᨶᩴ ᨩᩣᨶᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᩈᩣᩅᨠᩮᩣ ᨮᩣᨶᩣᨮᩣᨶᩴ
ᨩᩣᨶᩣᨲᩥ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᨮᩣᨶᩣᨮᩣᨶᩴ ᨿᨳᩣᨽᩪᨲᩴ ᨬᩣᨱᩴ ᨲᨳᩣᨣᨲᨻᩃᩴ
ᩈᩣᩅᨠᩈᩣᨵᩣᩁᨱ''ᨶ᩠ᨲᩥ।

သ်မက်ွ ဘတီတ်ဆ်ဂတပဗဲ့ပုဗ်ပဆ်ဆ်ဆ် ဂဖ်ဖ(ယ)သဖ်ဘ်ဆ်ဆ် ဏ်ဆသွ် ဟေတုသွ် မိပ်က် ဒိဆ်တီတိ? ဘ်ဖဆ်တ်၊ ဂဆဲ့ဗိ သ်မက်ွ ဘတီတ်ဆ်ဂတပဗဲ့ပုဗ်ပဆ်ဆ်ဆ် ဂဖ်ဖ(ယ)သဖ်ဘ်ဆ်ဆ် ဏ်ဆသွ် ဟေတုသွ် မိပ်က် ဒိဆ်တိ, တေဆ မတ ဇေ မတ်တဗ်ဗေ – ''ဘတီတ်ဆ်ဂတပဗဲ့ပုဗ်ပဆ်ဆ်ဆ် ဂဖ်ဖ(ယ)သဖ်ဘ်ဆ်ဆ် ဏ်ဆသွ် ဟေတုသွ် မိပ်က် ယထ်ဘူတ် ဇ်ဖ် တထ်ဂတဗလ် သ်မကသ်ဗ်ဇဖ''ဆ်တိ၊

သ်မက်ွ သဗ်ဗတ်ထဂ်ဖိဆ် ပဏ်ပဲ ဒိဆ်တီတိ? ဘ်ဖဆ်တ်၊ ဂဆဲ့ဗိ သ်မက်ွ သဗ်ဗတ်ထဂ်ဖိဆ် ပဏ်ပဲ ဒိဆ်တိ, တေဆ မတ ဇေ မတ်တဗ်ဗေ – ''သဗ်ဗတ်ထဂ်ဖိဆ် ပဏ်ပဲ ယထ်ဘူတ် ဇ်ဖ် တထ်ဂတဗလ် သ်မကသ်ဗ်ဇဖ''ဆ်တိ၊

သ်မက်ွ ဘဆေကဗ်တုံ ဆ်ဆ်ဗ်တုံ လွက် ဒိဆ်တီတိ? ဘ်ဖဆ်တ်၊ ဂဆဲ့ဗိ သ်မက်ွ ဘဆေကဗ်တုံ ဆ်ဆ်ဗ်တုံ လွက် ဒိဆ်တိ, တေဆ မတ ဇေ မတ်တဗ်ဗေ – ''ဘဆေကဗ်တုံ ဆ်ဆ်ဗ်တုံ လွက် ယထ်ဘူတ် ဇ်ဖ် တထ်ဂတဗလ် သ်မကသ်ဗ်ဇဖ''ဆ်တိ၊

သ်မက်ွ သတ်တ်ဆ် ဆ်ဆ်ဗိဖုတ်တီကတ် ဒိဆ်တီတိ? ဘ်ဖဆ်တ်၊ ဂဆဲ့ဗိ သ်မက်ွ သတ်တ်ဆ် ဆ်ဆ်ဗိဖုတ်တီကတ် ဒိဆ်တိ, တေဆ မတ ဇေ မတ်တဗ်ဗေ – ''သတ်တ်ဆ် ဆ်ဆ်ဗိဖုတ်တီကတ် ယထ်ဘူတ် ဇ်ဖ် တထ်ဂတဗလ် သ်မကသ်ဗ်ဇဖ''ဆ်တိ၊

သ်မက်ွ သ်ဆမိဖွက်ဂသဖ်ဗိသဖ်ပတ်တီဆ် သံကီလေသ် မွ်ဘ်ဆ် မုဏ်ဏ်ဆ် ဒိဆ်တီတိ? ဘ်ဖဆ်တ်၊ ဂဆဲ့ဗိ သ်မက်ွ သ်ဆမိဖွက်ဂသဖ်ဗိသဖ်ပတ်တီဆ် သံကီလေသ် မွ်ဘ်ဆ် မုဏ်ဏ်ဆ် ဒိဆ်တိ, တေဆ မတ ဇေ မတ်တဗ်ဗေ – ''သ်ဆမိဖွက်ဂသဖ်ဗိသဖ်ပတ်တီဆ် သံကီလေသ် မွ်ဘ်ဆ် မုဏ်ဏ်ဆ် ယထ်ဘူတ် ဇ်ဖ် တထ်ဂတဗလ် သ်မကသ်ဗ်ဇဖ''ဆ်တိ၊

သ်မက်ွ ပုဗ်ဗေဆိမ်သ်ဆုသ်သတိ ဒိဆ်တီတိ? ဘ်ဖဆ်တ်၊ ဂဆဲ့ဗိ သ်မက်ွ ပုဗ်ဗေဆိမ်သ်ဆုသ်သတိ ဒိဆ်တိ, တေဆ မတ ဇေ မတ်တဗ်ဗေ – ''ပုဗ်ဗေဆိမ်သ်ဆုသ်သတိ ယထ်ဘူတ် ဇ်ဖ် တထ်ဂတဗလ် သ်မကသ်ဗ်ဇဖ''ဆ်တိ၊

သ်မက်ွ သတ်တ်ဆ် ပုတူပပ်တ် ဒိဆ်တီတိ? ဘ်ဖဆ်တ်၊ ဂဆဲ့ဗိ သ်မက်ွ သတ်တ်ဆ် ပုတူပပ်တ် ဒိဆ်တိ, တေဆ မတ ဇေ မတ်တဗ်ဗေ – ''သတ်တ်ဆ် ပုတူပပ်တ် ယထ်ဘူတ် ဇ်ဖ် တထ်ဂတဗလ် သ်မကသ်ဗ်ဇဖ''ဆ်တိ၊

ဆဆု တထ်ဂတသ်သ်ပိ ဘ်သမ် ဇီဖ် သ်မကသ်သ်ပိ ဘ်သမ် ဇီဖ်တိ? ဘ်ဖဆ်တ်၊ ဘတ်ထိ ကိဆဲ့ဗိ ဆ်ဆ်ကဇဖ် တထ်ဂတသ်သ မ် သ်မကသ်သ မ် ဘ်သမက်ဂယေဆ မ်

𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄠𑅅 𑄤𑅅 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄁𑄖𑄨? 𑄚𑄖𑄴𑄗𑄨𑅁 𑄦𑄐𑄴𑄌𑄨 𑄚𑄖𑄴𑄗𑄨 𑄇𑄨𑄐𑄴𑄌𑄨 𑄚𑅅𑄚𑅅𑄇𑄢𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄥𑄴𑄥 𑄤𑅅 𑄥𑅅𑄤𑄇𑄥𑄴𑄥 𑄤𑅅 𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄬𑄚 𑄤𑅅 𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄠𑅅 𑄤𑅅 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕''𑄚𑄴𑄖𑄨𑅁

𑄽𑄷𑄾𑅁 𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄒𑅅𑄚𑅅𑄒𑅅𑄚𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄖𑄴𑄖𑅅𑄚𑄁 𑄌𑄪𑄖𑄫𑄛𑄛𑅅𑄖𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄒𑅅𑄚𑅅𑄒𑅅𑄚𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑅅𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑅅𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄥𑄖𑄴𑄖𑅅𑄚𑄁 𑄌𑄪𑄖𑄫𑄛𑄛𑅅𑄖𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑅅𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑅅𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄄𑄚𑄴𑄘𑄳𑄢𑄨𑄠𑄛𑄢𑄮𑄛𑄢𑄨𑄠𑄖𑄴𑄖𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑅅𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄒𑅅𑄚𑅅𑄒𑅅𑄚𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑅅𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 [𑄃𑅅𑄠𑄥𑄴𑄟𑄖𑄮 𑄥𑅅𑄙𑅅𑄢𑄕𑄛𑄣𑄁 𑄥𑄚𑄴𑄙𑅅𑄠 𑄛𑄑𑄨𑄇𑄴𑄈𑄬𑄛𑄮 (𑄑𑄩𑄇𑅅 𑄃𑄣𑄴𑄣𑄇𑄴𑄈𑄬𑄖𑄨𑄛𑄨)] ...𑄛𑄬 ...𑅁

𑄄𑄚𑄴𑄘𑄳𑄢𑄨𑄠𑄛𑄢𑄮𑄛𑄢𑄨𑄠𑄖𑄴𑄖𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑅅𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅 ...𑄛𑄬 ...𑅁 𑄃𑅅𑄥𑄤𑄇𑄴𑄈𑄠𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑅅𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄒𑅅𑄚𑅅𑄒𑅅𑄚𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄄𑄚𑄴𑄘𑄳𑄢𑄨𑄠𑄛𑄢𑄮𑄛𑄢𑄨𑄠𑄖𑄴𑄖𑄬 𑄠𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄝𑄣𑄁 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑅅𑄥𑄤𑅅𑄚𑄁 𑄈𑄡𑄬 𑄡𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄛𑄢𑄮𑄛𑄢𑄨𑄡𑄖𑄳𑄖𑄁 𑄡𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄥𑅅𑄤𑄇𑄥𑅅𑄙𑅅𑄢𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄝𑄣𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄹𑅁 𑄖𑄖𑄨𑄡𑄤𑄉𑄳𑄉𑄮

(𑄸𑄸) 𑄸𑅁 𑄃𑄢𑄨𑄡𑄚𑄳𑄖𑄨𑄇𑄗𑅅

𑄹𑄸𑄹𑅁 𑄒𑅅𑄚𑅅𑄒𑅅𑄚𑄬 𑄡𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄃𑄢𑄨𑄡𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄟𑄉𑄳𑄉𑄮 𑄜𑄣𑄁 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁, 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄟𑄉𑄳𑄉𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁, 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄟𑄉𑄳𑄉𑄮 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁, 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄳𑄉𑄮 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁, 𑄃𑄢𑄦𑄖𑄳𑄖𑄟𑄉𑄳𑄉𑄮 𑄃𑄢𑄦𑄖𑄳𑄖𑄜𑄣𑄁, 𑄥𑄖𑄨𑄛𑄑𑄳𑄒𑅅𑄚𑄁 𑄥𑄟𑄳𑄟𑄛𑄳𑄛𑄙𑅅𑄚𑄁 𑄄𑄘𑄳𑄙𑄨𑄛𑅅𑄘𑄮 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄁 𑄝𑄣𑄁 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄒𑅅𑄚𑅅𑄒𑅅𑄚𑄬 𑄡𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄃𑄢𑄨𑄡𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄪𑄐𑄳𑄐𑄖𑅅𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁 𑄥𑄪𑄐𑄳𑄐𑄖𑅅𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄒𑅅𑄚𑅅𑄒𑅅𑄚𑄐𑄳𑄌 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄥𑄪𑄐𑄳𑄐𑄖𑄐𑄳𑄌 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄒𑅅𑄚𑅅𑄒𑅅𑄚𑄐𑄳𑄌 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄥𑄪𑄐𑄳𑄐𑄖𑄐𑄳𑄌 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄜𑄥𑄳𑄥𑅅𑄚𑄁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬... 𑄒𑅅𑄚𑅅𑄒𑅅𑄚𑄬 𑄡𑄗𑅅𑄞𑄫𑄖𑄁 𑄐𑅅𑄕𑄁 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄃𑄢𑄨𑄡𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄚𑄨𑄟𑄨𑄖𑄳𑄖𑅅𑄢𑄟𑄳𑄟𑄕𑄁...𑄛𑄬... 𑄃𑄛𑄳𑄛𑄕𑄨𑄦𑄨𑄖𑅅𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬... 𑄃𑄛𑄳𑄛𑄕𑄨𑄦𑄨𑄖𑅅𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄒𑅅𑄚𑅅𑄒𑅅𑄚𑄐𑄳𑄌 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄃𑄛𑄳𑄛𑄕𑄨𑄦𑄨𑄖𑄐𑄳𑄌 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄒𑅅𑄚𑅅𑄒𑅅𑄚𑄐𑄳𑄌 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄃𑄛𑄳𑄛𑄕𑄨𑄦𑄨𑄖𑄐𑄳𑄌 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄜𑄥𑄳𑄥𑅅𑄚𑄁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

၇၃၈။ သတ်ိပဇ္ဇဏ္ဏ ဘာဂိယ် သုခ်ဆ်တ်ဂဖ်ဖော်ဟ်တိ? ဘ်ဖြောက်တ်။ ဏ္ဏဏ္ဏဆေ ယထ်ဘူတ် ဆ်ဟ် တထ်ဂတဗလ် ဘာဂိယ် သုခ်ဆ်တ်ဂဖ်ဖော်ဟာဏ်တိ? ဆ ဟေမ် မတ်တပ်ပေ ...ပေ ...။

သတ်ိပဇ္ဇဏ္ဏ ဘာဂိယ် ဘာဏ္ဏိဖ်တ်တ်ဂဖ်ဖော်ဟ် ...ပေ ... ဘာပါပဟိဂိတ်ဂဖ်ဖော်ဟ်တိ? ဘ်ဖြောက်တ်။ ဏ္ဏဏ္ဏဆေ ယထ်ဘူတ် ဆ်ဟ် တထ်ဂတဗလ် ဘာဂိယ် ဘာပါပဟိဂိတ်ဂဖ်ဖော်ဟာဏ်တိ? ဆ ဟေမ် မတ်တပ်ပေ ...ပေ ...။

သဖ်ဖော်ပါပဒ်ဏ္ဏ, ဘ်ဘ်ဒိပ်ပ်, ဘ်ဏ္ဏိဒ်ယ်, ဗလ်, ဖွိုဘ္ဘဆ်ဂ် ဘာဂိယ် သုခ်ဆ်တ်ဂဖ်ဖော်ဟ်တိ? ဘ်ဖြောက်တ်။ ဏ္ဏဏ္ဏဆေ ယထ်ဘူတ် ဆ်ဟ် တထ်ဂတဗလ် ဘာဂိယ် သုခ်ဆ်တ်ဂဖ်ဖော်ဟာဏ်တိ? ဆ ဟေမ် မတ်တပ်ပေ ...ပေ ...။

ဖွိုဘ္ဘဆ်ဂ် ဘာဂိယ် ဘာဏ္ဏိဖ်တ်တ်ဂဖ်ဖော်ဟ် ... ဘာပါပဟိဂိတ်ဂဖ်ဖော်ဟ်တိ? ဘ်ဖြောက်တ်။ ဏ္ဏဏ္ဏဆေ ယထ်ဘူတ် ဆ်ဟ် တထ်ဂတဗလ် ဘာဂိယ် ဘာပါပဟိဂိတ်ဂဖ်ဖော်ဟာဏ်တိ? ဆ ဟေမ် မတ်တပ်ပေ ...ပေ ...။

၇၃၉။ ဏ္ဏဏ္ဏဆေ ယထ်ဘူတ် ဆ်ဟ် တထ်ဂတဗလ် ဘာဂိယ် ဆ မတ်တပ်ပံ – ''သုခ်ဆ်တ်ဂဖ်ဖော်ဟ''ဏ်တိ? ဘ်ဖြောက်တ်။ သတ်ိပဇ္ဇဏ္ဏ ဘာဂိယ် ဆ မတ်တပ်ပံ – ''သုခ်ဆ်တ်ဂဖ်ဖော်ဟ်''တိ? ဆ ဟေမ် မတ်တပ်ပေ ...ပေ ...။

ဏ္ဏဏ္ဏဆေ ယထ်ဘူတ် ဆ်ဟ် တထ်ဂတဗလ် ဘာဂိယ် ဆ မတ်တပ်ပံ – ဘာဏ္ဏိဖ်တ်တ်ဂဖ်ဖော်ဟ် ...ပေ ... ဘာပါပဟိဂိတ်ဂဖ်ဖော်ဟာဏ်တိ? ဘ်ဖြောက်တ်။ သတ်ိပဇ္ဇဏ္ဏ ဘာဂိယ် ဆ မတ်တပ်ပံ – ''ဘာပါပဟိဂိတ်ဂဖ်ဖော်ဟ်''တိ? ဆ ဟေမ် မတ်တပ်ပေ ...ပေ ...။

ဏ္ဏဏ္ဏဆေ ယထ်ဘူတ် ဆ်ဟ် တထ်ဂတဗလ် ဘာဂိယ် ဆ မတ်တပ်ပံ – သုခ်ဆ်တ်ဂဖ်ဖော်ဟ် ...ပေ ... ဘာဏ္ဏိဖ်တ်တ်ဂဖ်ဖော်ဟ် ...ပေ ... ဘာပါပဟိဂိတ်ဂဖ်ဖော်ဟာဏ်တိ? ဘ်ဖြောက်တ်။ သဖ်ဖော်ပါပဒ်ဏ္ဏ ...ပေ ... ဖွိုဘ္ဘဆ်ဂ် ဘာဂိယ် ဆ မတ်တပ်ပံ – ''ဘာပါပဟိဂိတ်ဂဖ်ဖော်ဟ်''တိ? ဆ ဟေမ် မတ်တပ်ပေ ...ပေ ...။

၇၄၀။ သတ်တ်ဏ္ဏ ဗုတူပပ်တေ ယထ်ဘူတ် ဆ်ဟ် တထ်ဂတဗလ် ဘာဂိယဏ်တိ? ဘ်ဖြောက်တ်။ ဖဂ်ဂ္ဂ ဖလ် ဏ္ဏိပ်ပဏ္ဏ, သွတ်ပတ်တိဖဂ်ဂ္ဂ သွတ်ပတ်တိဖလ် ...ပေ ... ဖွိုဘ္ဘဆ်ဂ္ဂတိ? ဆ ဟေမ် မတ်တပ်ပေ ...ပေ ...။

သတ်တ်ၶ ဍုတူပပ်တေ ယထ်ဘူတံ ဇ်ဏ် တထ်ဂတဗလ် ဘဏိယၶတိ? ဘ်ယၶတ်။ သုဇ်ဇတ်ဓဓဓယၶတိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ... သုဇ်ဇ်တ်ဓဓဓယၶတိ? ဘ်ယၶတ်။ သတ်တ်ၶ ဍုတူပပ်တဇ်ဎ ယၶသိ ဂတ္ဒတိ, သုဇ်ဇတဇ်ဎ ယၶသိ ဂတ္ဒတိတိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ...။

သတ်တ်ၶ ဍုတူပပ်တဇ်ဎ ယၶသိ ဂတ္ဒတိ, သုဇ်ဇတဇ်ဎ ယၶသိ ဂတ္ဒတိတိ? ဘ်ယၶတ်။ ဍွိၶ်ၶ ဖသံသ်ၶ ဍွိၶ်ၶ ဎိတ်တ်ၶ သဈွင်ၶ ဂွတိတိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ...။

သတ်တ်ၶ ဍုတူပပ်တေ ယထ်ဘူတံ ဇ်ဏ် တထ်ဂတဗလ် ဘဏိယၶတိ? ဘ်ယၶတ်။ ဘၶိဖိတ်တ်ဓဓဓယဏ် ဘပ်ပဏိဂိတ်ဓဓဓယၶတိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ... ဘပ်ပဏိဂိတ်ဓဓဓယၶတိ? ဘ်ယၶတ်။ သတ်တ်ၶ ဍုတူပပ်တဇ်ဎ ယၶသိ ဂတ္ဒတိ, ဘပ်ပဏိဂိတဇ်ဎ ယၶသိ ဂတ္ဒတိတိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ...။

သတ်တ်ၶ ဍုတူပပ်တဇ်ဎ ယၶသိ ဂတ္ဒတိ, ဘပ်ပဏိဂိတဇ်ဎ ယၶသိ ဂတ္ဒတိတိ? ဘ်ယၶတ်။ ဍွိၶ်ၶ ဖသံသ်ၶ ဍွိၶ်ၶ ဎိတ်တ်ၶ သဈွင်ၶ ဂွတိတိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ...။

ဗ၈၇။ သတိပဋ္ဌာၶ ဘဏိယံ သုဇ်ဇတ်ဓဓဓယဏ် ...ပေ... ဘၶိဖိတ်တ်ဓဓဓယဏ် ...ပေ... ဘပ်ပဏိဂိတ်ဓဓဓယဏ်တိ? ဘ်ယၶတ်။ သတ်တ်ၶ ဍုတူပပ်တေ ယထ်ဘူတံ ဇ်ဏ် တထ်ဂတဗလ် ဘဏိယံ ဘပ်ပဏိဂိတ်ဓဓဓယၶတိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ...။

သဓဓပ်ပင်ၶ ...ပေ... ဇွဏ်သၿဂ် ဘဏိယံ သုဇ်ဇတ်ဓဓဓယဏ် ...ပေ... ဘၶိဖိတ်တ်ဓဓဓယဏ် ...ပေ... ဘပ်ပဏိဂိတ်ဓဓဓယဏ်တိ? ဘ်ယၶတ်။ သတ်တ်ၶ ဍုတူပပ်တေ ယထ်ဘူတံ ဇ်ဏ် တထ်ဂတဗလ် ဘဏိယံ ဘပ်ပဏိဂိတ်ဓဓဓယၶတိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ...။

သတ်တ်ၶ ဍုတူပပ်တေ ယထ်ဘူတံ ဇ်ဏ် တထ်ဂတဗလ် ဘဏိယံ ၶ ဗတ်တပဲပ် – သုဇ်ဇတ်ဓဓဓယဏ် ...ပေ... ဘၶိဖိတ်တ်ဓဓဓယဏ် ...ပေ... ဘပ်ပဏိဂိတ်ဓဓဓယၶတိ? ဘ်ယၶတ်။ သတိပဋ္ဌာၶ ဘဏိယံ ၶ ဗတ်တပဲပ် – ''ဘပ်ပပဏိဂိတ်ဓဓဓယဏ်''တိ? ၶ ဂေမ် ဗတ်တပဲေ ...ပေ...။

𑄽𑄹𑄸। 𑄥𑄖𑄴𑄖𑄧𑄚𑄁 𑄌𑄪𑄖𑄫𑄛𑄛𑄧𑄖𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – 𑄥𑄪𑄐𑄴𑄐𑄖𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄃𑄚𑄨𑄟𑄨𑄖𑄴𑄖𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄃𑄛𑄴𑄛𑄕𑄨𑄦𑄨𑄖𑄧𑄢𑄟𑄴𑄟𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄥𑄟𑄴𑄟𑄛𑄴𑄛𑄙𑄧𑄚𑄧 ...𑄛𑄬... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄧 𑄃𑄢𑄨𑄡𑄧 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄧 – ''𑄃𑄛𑄴𑄛𑄕𑄨𑄦𑄨𑄖𑄧𑄢𑄟𑄴𑄟𑄕𑄧''𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄒𑄧𑄚𑄧𑄒𑄧𑄚𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄥𑄖𑄴𑄖𑄧𑄚𑄁 𑄌𑄪𑄖𑄫𑄛𑄛𑄧𑄖𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄒𑄧𑄚𑄧𑄒𑄧𑄚𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄢𑄨𑄡''𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄢𑄨𑄡''𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄥𑄖𑄴𑄖𑄧𑄚𑄁 𑄌𑄪𑄖𑄫𑄛𑄛𑄧𑄖𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄢𑄨𑄡''𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄢𑄨𑄡''𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄁 𑄥𑄪𑄐𑄴𑄐𑄖𑄧𑄢𑄟𑄴𑄟𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄒𑄧𑄚𑄧𑄒𑄧𑄚𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄁 𑄥𑄪𑄐𑄴𑄐𑄖𑄧𑄢𑄟𑄴𑄟𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄁 𑄃𑄚𑄨𑄟𑄨𑄖𑄴𑄖𑄧𑄢𑄟𑄴𑄟𑄕𑄁 ... 𑄃𑄛𑄴𑄛𑄕𑄨𑄦𑄨𑄖𑄧𑄢𑄟𑄴𑄟𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄒𑄧𑄚𑄧𑄒𑄧𑄚𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄁 𑄃𑄛𑄴𑄛𑄕𑄨𑄦𑄨𑄖𑄧𑄢𑄟𑄴𑄟𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄧𑄥𑄤𑄧𑄚𑄁 𑄈𑄡𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄗𑄧𑄉𑄖𑄝𑄣𑄁 𑄃𑄢𑄨𑄡𑄁 𑄥𑄪𑄐𑄴𑄐𑄖𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄃𑄚𑄨𑄟𑄨𑄖𑄴𑄖𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄃𑄛𑄴𑄛𑄕𑄨𑄦𑄨𑄖𑄧𑄢𑄟𑄴𑄟𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧 ...𑄛𑄬...। 𑄥𑄖𑄴𑄖𑄧𑄚𑄁 𑄌𑄪𑄖𑄫𑄛𑄛𑄧𑄖𑄬 𑄡𑄗𑄧𑄞𑄫𑄖𑄁

ଞାଣଂ ତଥାଗତବଲଂ ଅରିୟଂ ଅପ୍ପଣିହିତାରମ୍ମଣନ୍ତି? ନ ହେବଂ ବତ୍ତବ୍ବେ ...ପେ... ।

ଠାନାଠାନେ ଯଥାଭୂତଂ ଞାଣଂ ତଥାଗତବଲଂ ଅରିୟଂ ନ ବତ୍ତବ୍ବଂ – ‘‘ସୁଞ୍ଞତାରମ୍ମଣ’’ନ୍ତି? ଆମନ୍ତା। ଆସବକ୍ଖୟେ ଯଥାଭୂତଂ ଞାଣଂ ତଥାଗତବଲଂ ଅରିୟଂ ନ ବତ୍ତବ୍ବଂ – ‘‘ସୁଞ୍ଞତାରମ୍ମଣ’’ନ୍ତି? ନ ହେବଂ ବତ୍ତବ୍ବେ ...ପେ... ।

ଠାନାଠାନେ ଯଥାଭୂତଂ ଞାଣଂ ତଥାଗତବଲଂ ଅରିୟଂ ନ ବତ୍ତବ୍ବଂ – ଅନିମିତ୍ତାରମ୍ମଣଂ ... ଅପ୍ପଣିହିତାରମ୍ମଣନ୍ତି? ଆମନ୍ତା। ଆସବକ୍ଖୟେ ଯଥାଭୂତଂ ଞାଣଂ ତଥାଗତବଲଂ ଅରିୟଂ ନ ବତ୍ତବ୍ବଂ – ‘‘ଅପ୍ପଣିହିତାରମ୍ମଣ’’ନ୍ତି? ନ ହେବଂ ବତ୍ତବ୍ବେ ...ପେ... ।

ସତ୍ତାନଂ ଚୁତୂପପାତେ ଯଥାଭୂତଂ ଞାଣଂ ତଥାଗତବଲଂ ଅରିୟଂ ନ ବତ୍ତବ୍ବଂ – ସୁଞ୍ଞତାରମ୍ମଣଂ ...ପେ... ଅନିମିତ୍ତାରମ୍ମଣଂ ...ପେ... ଅପ୍ପଣିହିତାରମ୍ମଣନ୍ତି? ଆମନ୍ତା। ଆସବକ୍ଖୟେ ଯଥାଭୂତଂ ଞାଣଂ ତଥାଗତବଲଂ ଅରିୟଂ ନ ବତ୍ତବ୍ବଂ – ‘‘ଅପ୍ପଣିହିତାରମ୍ମଣ’’ନ୍ତି? ନ ହେବଂ ବତ୍ତବ୍ବେ ...ପେ... ।

ଅରିୟନ୍ତିକଥା ନିଟ୍ଠିତା।

୩। ତତିୟବଗ୍ଗୋ

(୨୩) ୩। ବିମୁତ୍ତିକଥା

୩୪୩। ସରାଗଂ ଚିତ୍ତଂ ବିମୁଚ୍ଚତୀତି? ଆମନ୍ତା। ସରାଗସହଗତଂ ସରାଗସହଜାତଂ ସରାଗସଂସଟ୍ଠଂ ସରାଗସମ୍ପଯୁତ୍ତଂ ସରାଗସହଭୂ ସରାଗାନୁପରିବତ୍ତି ଅକୁସଲଂ ସାସବଂ ସଂଯୋଜନିୟଂ ଗନ୍ଥନିୟଂ ଓଘନିୟଂ ଯୋଗନିୟଂ ନୀବରଣିୟଂ ପରାମଟ୍ଠଂ ଉପାଦାନିୟଂ ସଂକିଲେସିକଂ ଚିତ୍ତଂ ବିମୁଚ୍ଚତୀତି? ନ ହେବଂ ବତ୍ତବ୍ବେ ...ପେ... ।

ସଦୋସଂ ଚିତ୍ତଂ ବିମୁଚ୍ଚତି, ଦୋସୋ ଚ ଚିତ୍ତଞ୍ଚ ଉଭୋ ବିମୁଚ୍ଚନ୍ତୀତି? ଆମନ୍ତା। ସରାଗଂ ଚିତ୍ତଂ ବିମୁଚ୍ଚତି, ରାଗୋ ଚ ଚିତ୍ତଞ୍ଚ ଉଭୋ ବିମୁଚ୍ଚନ୍ତୀତି? ନ ହେବଂ ବତ୍ତବ୍ବେ ...ପେ... ।

သမောဏ် ...ပေ... သသဆဲဆဲ ...ပေ... သဗေတဏ် ...ပေ... သပဆဲဆဲ [သသဆဲဆဲ (သီ၊ ဂ၊)] ဝိတတ် ဓိဖုပ်ပဗတိ, ပဆဲဆဲ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဘ်ဖဏ်တ်၊ သဏ်ဂ် ဝိတတ် ဓိဖုပ်ပဗတိ, ဏ်ဂ္ဂ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဏ ဂေမ် ဓတတပိပေ ...ပေ...၊

သဖသ်သ် သဏ်ဂ် ဝိတတ် ဓိဖုပ်ပဗတိ, ဖသ်သွ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဘ်ဖဏ်တ်၊ ဏ်ဂ္ဂ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဏ ဂေမ် ဓတတပိပေ ...ပေ...၊

သမောဏ် သဏ်ဂ် ...ပေ... သသဆဲဆဲ သဏ်ဂ် ...ပေ... သဗေတဏ် သဏ်ဂ် ...ပေ... သပဆဲဆဲ သဏ်ဂ် ဝိတတ် ဓိဖုပ်ပဗတိ, ပဆဲဆဲ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဘ်ဖဏ်တ်၊ ဏ်ဂ္ဂ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဏ ဂေမ် ဓတတပိပေ ...ပေ...၊

၇၁၉၊ သဂွသ် ဝိတတ် ဓိဖုပ်ပဗတီတိ? ဘ်ဖဏ်တ်၊ ဂွသသဂဂတ် ဂွသသဂဏ်တ် ဂွသသ်သဏ်ဏ် ဂွသသဓိပယတတ် ဂွသသဂဘ ဂွသ်ဏပဏ်ဓတတိ ဘဂသလ် လွဂ်ယ် သ်သမ် ...ပေ... သ်ဂ်လေသိယ် ဝိတတ် ဓိဖုပ်ပဗတီတိ? ဏ ဂေမ် ဓတတပိပေ ...ပေ...၊

သဖသ်သ် ဝိတတ် ဓိဖုပ်ပဗတိ, ဖသ်သွ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဘ်ဖဏ်တ်၊ သဂွသ် ဝိတတ် ဓိဖုပ်ပဗတိ, ဂွသွ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဏ ဂေမ် ဓတတပိပေ ...ပေ...၊

သမောဏ် ...ပေ... သသဆဲဆဲ ...ပေ... သဗေတဏ် ...ပေ... သပဆဲဆဲ ဝိတတ် ဓိဖုပ်ပဗတိ, ပဆဲဆဲ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဘ်ဖဏ်တ်၊ သဂွသ် ဝိတတ် ဓိဖုပ်ပဗတိ, ဂွသွ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဏ ဂေမ် ဓတတပိပေ ...ပေ...၊

သဖသ်သ် သဂွသ် ဝိတတ် ဓိဖုပ်ပဗတိ, ဖသ်သွ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဘ်ဖဏ်တ်၊ သဂွသ် ဝိတတ် ဓိဖုပ်ပဗတိ, ဂွသွ ဥ ဝိတတဆဲဗ ဘုဘ ဓိဖုပ်ပဗဏ်တီတိ? ဏ ဂေမ် ဓတတပိပေ ...ပေ...၊

သမောဓ သဘွသံ . . . သသဆ်ဆ် သဘွသံ . . . သဗေတဓ သဘွသံ . . . သပဆ်ဆ် သဘွသံ ဗိတ်တံ ဓိဖုပ်ပတိ, ပဆ်ဆ် ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဘ်ဖဓိတ်၊ ဘွသွ ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဓ ဟေမ် မတ်တပ်ပေ . . . ပေ . . . ၊

၇၈၈၊ သဖွဂ် ဗိတ်တံ ဓိဖုပ်ပတီတိ ? ဘ်ဖဓိတ်၊ ဖွဂသဂဂတ် ဖွဂသဂဒိတ် ဖွဂသံသဓိဇ ဖွဂသဖဲပယုတ်တံ ဖွဂသဂဘ ဖွဂ်ဓုပတိမတ်တိ ဘဂုသလ် လွဂိယ် သံသမ် . . . ပေ . . . သံဂိလေသိယ် ဗိတ်တံ ဓိဖုပ်ပတီတိ ? ဓ ဟေမ် မတ်တပ်ပေ . . . ပေ . . . ၊

သဖသ်သံ ဗိတ်တံ ဓိဖုပ်ပတိ, ဖသ်သွ ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဘ်ဖဓိတ်၊ သဖွဂ် ဗိတ်တံ ဓိဖုပ်ပတိ, ဖွဂ်ဂွ ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဓ ဟေမ် မတ်တပ်ပေ . . . ပေ . . . ၊

သမောဓ . . . သသဆ်ဆ် . . . သဗေတဓ . . . သပဆ်ဆ် ဗိတ်တံ ဓိဖုပ်ပတိ, ပဆ်ဆ် ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဘ်ဖဓိတ်၊ သဖွဂ် ဗိတ်တံ ဓိဖုပ်ပတိ, ဖွဂ်ဂွ ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဓ ဟေမ် မတ်တပ်ပေ . . . ပေ . . . ၊

သဖသ်သံ သဖွဂ် ဗိတ်တံ ဓိဖုပ်ပတိ, ဖသ်သွ ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဘ်ဖဓိတ်၊ ဖွဂ်ဂွ ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဓ ဟေမ် မတ်တပ်ပေ . . . ပေ . . . ၊

သမောဓ သဖွဂ် . . . သသဆ်ဆ် သဖွဂ် . . . သဗေတဓ သဖွဂ် . . . ပေ . . . သပဆ်ဆ် သဖွဂ် ဗိတ်တံ ဓိဖုပ်ပတိ, ပဆ်ဆ် ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဘ်ဖဓိတ်၊ ဖွဂ်ဂွ ဝ ဗိတ်တဆ်ဝ ဘုဘ ဓိဖုပ်ပဓိတီတိ ? ဓ ဟေမ် မတ်တပ်ပေ . . . ပေ . . . ၊

သဓိဂ် သဘွသံ သဖွဂ် ဗိတ်တံ ဓိဖုပ်ပတီတိ ? ဘ်ဖဓိတ်၊ ဓီတဓိဂ် ဓီတဘွသံ ဓီတဖွဂ် ဓိဂ်ဂိလေသံ ဗိတ်တံ ဓိဖုပ်ပတီတိ ? ဓ ဟေမ် မတ်တပ်ပေ . . . ပေ . . . တေဓ ဂိ ဓ မတ်တပ်ပ် – ''သဓိဂ် သဘွသံ သဖွဂ် ဗိတ်တံ ဓိဖုပ်ပတီ''တိ၊

ဓိဖုတ်တိဂထ် ဓိဓိဇ်တ်၊

၇၊ တတိယမဂ်ဂွ

(၃၉) ၉။ မိဖုဝဲဝဏ္ဏကထ

၇၁၁။ မိဖုတာတံ မိဖုဝဲဝဏ္ဏကတိ? ဘာဖကာ။ ဘေကသော် မိဖုတာတံ, ဘေကသော် ဘာမိဖုတာတကတိ? ထ ဟေမံ မတာတပဲဗေ ... ပေ ... ။

ဘေကသော် မိဖုတာတံ, ဘေကသော် ဘာမိဖုတာတကတိ? ဘာဖကာ။ ဘေကသော် သွတာပကဏ္ဍ, ဘေကသော် ထ သွတာပကဏ္ဍ, ဘေကသော် သွတာပတာတိဖလပဲပတာတွ ပဏ္ဍလာဒွ ဘာဒိဂတွ သဝဲခိကတွ ဘုပသဖဲပတ္တဒ မိဂတတိ, ကယေထ ဖုသိတ္တ မိဂတတိ, ဘေကသော် ထ ကယေထ ဖုသိတ္တ မိဂတတိ, ဘေကသော် သတာတကဂတာတုပတဖွ ကွလစ်ကွလွ ဘေကဗိဗိ ဗုဘဲဒေ ဘာမေဝဲဝပဲပသ်ဘေထ သဖကကဂတွ ဝဖဲဖေ ... ပေ ... သစ်ဃေ ... ပေ ... ဘာကဲယကကဘေဂိ သီလေဂိ သဖကကဂတွ, ဘေကသော် ဘာကဲယကကဘေဂိ သီလေဂိ ထ သဖကကဂတွတိ? ထ ဟေမံ မတာတပဲဗေ ... ပေ ... ။

ဘေကသော် မိဖုတာတံ, ဘေကသော် ဘာမိဖုတာတကတိ? ဘာဖကာ။ ဘေကသော် သကဘာဂဖိ, ဘေကသော် ထ သကဘာဂဖိ, ဘေကသော် သကဘာဂဖိဖလပဲပတာတွ ပဏ္ဍလာဒွ ဘာဒိဂတွ သဝဲခိကတွ ဘုပသဖဲပတ္တဒ မိဂတတိ, ကယေထ ဖုသိတ္တ မိဂတတိ, ဘေကသော် ထ ကယေထ ဖုသိတ္တ မိဂတတိတိ? ထ ဟေမံ မတာတပဲဗေ ... ပေ ... ။

ဘေကသော် မိဖုတာတံ, ဘေကသော် ဘာမိဖုတာတကတိ? ဘာဖကာ။ ဘေကသော် ဘာကဂဖိ, ဘေကသော် ထ ဘာကဂဖိ, ဘေကသော် ဘာကဂဖိဖလပဲပတာတွ ပဏ္ဍလာဒွ ဘာဒိဂတွ သဝဲခိကတွ ဘုပသဖဲပတ္တဒ မိဂတတိ, ကယေထ ဖုသိတ္တ မိဂတတိ, ဘေကသော် ထ ကယေထ ဖုသိတ္တ မိဂတတိ, ဘေကသော် ဘာကတကပကကဲပဲဖိ, ဘုပဂဝဲဝပကကဲပဲဖိ, ဘာသစ်ဂတပကကဲပဲဖိ, သသစ်ဂတပကကဲပဲဖိ, ဘုဘဲဒသွတွဘာကကဏ္ဍတဂဖိ, ဘေကသော် ထ ဘုဘဲဒသွတွဘာကကဏ္ဍတဂဖိတိ? ထ ဟေမံ မတာတပဲဗေ ... ပေ ... ။

ဘေကသော် မိဖုတာတံ, ဘေကသော် ဘာမိဖုတာတကတိ? ဘာဖကာ။ ဘေကသော် ဘာတဂ ဘေကသော် ထ ဘာတဂ, ဘေကသော် ဘာတဂတာတပဲပတာတွ ပဏ္ဍလာဒွ ဘာဒိဂတွ သဝဲခိကတွ ဘုပသဖဲပတ္တဒ မိဂတတိ, ကယေထ ဖုသိတ္တ မိဂတတိ, ဘေကသော် ထ ကယေထ ဖုသိတ္တ မိဂတတိ, ဘေကသော် မိတကဂွ မိတဒွသွ မိတဖွဂွ ... ပေ ... ဘေကသော် သဝဲခိကတပဲ သဝဲခိကတံ, ဘေကသော် သဝဲခိကတပဲ ထ သဝဲခိကတကတိ? ထ ဟေမံ မတာတပဲဗေ ... ပေ ... ။

𑄝𑄨𑄟𑄪𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖। 𑄅𑄛𑄳𑄛𑄘𑄧𑄇𑄳𑄈𑄧𑄕𑄬 𑄝𑄨𑄟𑄪𑄖𑄳𑄖𑄧𑄁, 𑄞𑄧𑄋𑄳𑄉𑄧𑄇𑄳𑄈𑄧𑄕𑄬 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄝𑄧𑄁 𑄝𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄹𑄺𑄽। 𑄚 𑄝𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄧𑄁 – ''𑄝𑄨𑄟𑄪𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧''𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖। 𑄚𑄧𑄚𑄪 𑄝𑄪𑄖𑄳𑄖𑄧𑄁 𑄞𑄧𑄉𑄧𑄝𑄧𑄖 – ''𑄖𑄧𑄥𑄳𑄥𑄧 𑄆𑄝𑄧𑄁 𑄎𑄚𑄧𑄖𑄮 𑄆𑄝𑄧𑄁 𑄛𑄧𑄥𑄳𑄥𑄧𑄖𑄮 𑄇𑄟𑄥𑄝𑄛𑄨 𑄌𑄨𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄖𑄨, 𑄞𑄧𑄝𑄥𑄝𑄛𑄨 𑄌𑄨𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄖𑄨, 𑄃𑄝𑄨𑄎𑄳𑄎𑄥𑄝𑄛𑄨 𑄌𑄨𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄖𑄩''𑄖𑄨 [𑄘𑄩। 𑄚𑄨। 𑄷।𑄸𑄺𑄾 𑄃𑄘𑄧𑄡𑄮]! 𑄃𑄖𑄳𑄗𑄬𑄝 𑄥𑄪𑄖𑄳𑄖𑄧𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖। 𑄖𑄬𑄚𑄬𑄝 𑄦𑄨 𑄝𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 [𑄖𑄬𑄚 𑄦𑄨 (𑄥𑄩। 𑄥𑄳𑄡। 𑄇𑄧𑄁।), 𑄖𑄬𑄚 𑄦𑄨 𑄚 𑄝𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 (𑄇।)] – ''𑄝𑄨𑄟𑄪𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧''𑄚𑄳𑄖𑄨।

𑄝𑄨𑄟𑄪𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖। 𑄚𑄧𑄚𑄪 𑄝𑄪𑄖𑄳𑄖𑄧𑄁 𑄞𑄧𑄉𑄧𑄝𑄧𑄖 – ''𑄥𑄮 𑄆𑄝𑄧𑄁 𑄥𑄧𑄟𑄦𑄨𑄖𑄬 𑄌𑄨𑄖𑄳𑄖𑄬 𑄛𑄧𑄢𑄨𑄥𑄪𑄘𑄳𑄙𑄬 𑄛𑄧𑄢𑄨𑄡𑄮𑄘𑄖𑄬 𑄃𑄚𑄧𑄋𑄳𑄉𑄧𑄕𑄬 𑄝𑄨𑄉𑄧𑄖𑄫𑄛𑄧𑄇𑄳𑄇𑄨𑄣𑄬𑄥𑄬 𑄟𑄪𑄘𑄪𑄞𑄫𑄖𑄬 𑄇𑄧𑄟𑄳𑄟𑄧𑄚𑄨𑄡𑄬 𑄒𑄨𑄖𑄬 𑄃𑄚𑄬𑄐𑄳𑄎𑄧𑄛𑄳𑄛𑄧𑄖𑄳𑄖𑄬 𑄃𑄥𑄧𑄝𑄚𑄧𑄁 𑄈𑄧𑄡𑄧𑄐𑄕𑄡 𑄌𑄨𑄖𑄳𑄖𑄧𑄁 𑄃𑄞𑄨𑄚𑄨𑄚𑄳𑄚𑄟𑄬𑄖𑄩''𑄖𑄨! 𑄃𑄖𑄳𑄗𑄬𑄝 𑄥𑄪𑄖𑄳𑄖𑄧𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖। 𑄖𑄬𑄚𑄬𑄝 𑄦𑄨 𑄝𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 – ''𑄝𑄨𑄟𑄪𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧''𑄚𑄳𑄖𑄨।

𑄃𑄖𑄳𑄗𑄨 𑄌𑄨𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖। 𑄃𑄖𑄳𑄗𑄨 𑄌𑄨𑄖𑄳𑄖𑄧𑄁 𑄢𑄧𑄎𑄳𑄎𑄧𑄟𑄚𑄧𑄁 𑄘𑄪𑄥𑄳𑄥𑄧𑄟𑄚𑄧𑄁 𑄟𑄪𑄠𑄳𑄦𑄧𑄟𑄚𑄧𑄁 𑄇𑄨𑄣𑄨𑄥𑄳𑄥𑄧𑄟𑄚𑄧𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄝𑄧𑄁 𑄝𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄧𑄚𑄪 𑄢𑄧𑄖𑄳𑄖𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄢𑄧𑄖𑄳𑄖𑄧𑄐𑄳𑄌, 𑄘𑄪𑄑𑄳𑄒𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄘𑄪𑄑𑄳𑄒𑄧𑄐𑄳𑄌, 𑄟𑄫𑄅𑄳𑄦𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄟𑄫𑄅𑄳𑄦𑄧𑄐𑄳𑄌, 𑄍𑄨𑄚𑄳𑄚𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄌𑄳𑄍𑄨𑄚𑄳𑄚𑄧𑄐𑄳𑄌, 𑄞𑄨𑄚𑄳𑄚𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄞𑄨𑄚𑄳𑄚𑄧𑄐𑄳𑄌, 𑄇𑄧𑄖𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄇𑄧𑄖𑄧𑄐𑄳𑄌𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖। 𑄦𑄧𑄐𑄳𑄌𑄨 𑄢𑄧𑄖𑄳𑄖𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄢𑄧𑄖𑄳𑄖𑄧𑄐𑄳𑄌, 𑄘𑄪𑄑𑄳𑄒𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄘𑄪𑄑𑄳𑄒𑄧𑄐𑄳𑄌, 𑄟𑄫𑄅𑄳𑄦𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄟𑄫𑄅𑄳𑄦𑄧𑄐𑄳𑄌, 𑄍𑄨𑄚𑄳𑄚𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄌𑄳𑄍𑄨𑄚𑄳𑄚𑄧𑄐𑄳𑄌, 𑄞𑄨𑄚𑄳𑄚𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄞𑄨𑄚𑄳𑄚𑄧𑄐𑄳𑄌, 𑄇𑄧𑄖𑄧𑄐𑄳𑄌𑄬𑄝 𑄃𑄇𑄧𑄖𑄧𑄐𑄳𑄌, 𑄖𑄬𑄚 𑄝𑄧𑄖 𑄢𑄬 𑄝𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 – ''𑄃𑄖𑄳𑄗𑄨 𑄌𑄨𑄖𑄳𑄖𑄧𑄁 𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧''𑄚𑄳𑄖𑄨।

𑄝𑄨𑄟𑄪𑄌𑄳𑄌𑄧𑄟𑄚𑄧𑄇𑄧𑄗 𑄚𑄨𑄑𑄳𑄒𑄨𑄖।

𑄹। 𑄖𑄧𑄖𑄨𑄡𑄧𑄝𑄧𑄉𑄳𑄉𑄮

(𑄸𑄻) 𑄻। 𑄃𑄑𑄳𑄒𑄧𑄟𑄧𑄇𑄧𑄇𑄧𑄗

𑄹𑄺𑄾। 𑄃𑄑𑄳𑄒𑄧𑄟𑄧𑄇𑄧𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄧𑄣𑄧𑄥𑄳𑄥 𑄘𑄨𑄑𑄳𑄒𑄨𑄛𑄧𑄢𑄨𑄡𑄪𑄑𑄳𑄒𑄚𑄧𑄁 𑄛𑄧𑄦𑄩𑄚𑄧𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖। 𑄃𑄑𑄳𑄒𑄧𑄟𑄧𑄇𑄮 𑄛𑄪𑄉𑄳𑄉𑄧𑄣𑄮 𑄥𑄮𑄖𑄛𑄧𑄚𑄳𑄚𑄮 𑄥𑄮𑄖𑄛𑄧𑄖𑄳𑄖𑄨𑄜𑄧𑄣𑄧𑄛𑄳𑄛𑄧𑄖𑄳𑄖𑄮 𑄛𑄧𑄑𑄨𑄣𑄧𑄘𑄳𑄙

ဘငိဂတ္တ သပဲသိကတ္တ ဘုပသၛုပဏ္ဍ ဓိဂဏတိ, ဂ်ယေဏ ဖုသိတ္တ ဓိဂဏတီတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...।

ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဓိဗိဂိဗပ်ပဏိယုဏ္ဍဏ်ဏ် ပဂီဏဏ်တိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛက္ဂ ပုဂ်ဂလ္ဂ သ္ဂတ်ပဏ္ဏ္ဂ သ္ဂတ်ပတ်တိဖလပ်ပတ်တ္ဂ ...ပေ ... ဂ်ယေဏ ဖုသိတ္တ ဓိဂဏတီတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...।

ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ပဏိယုဏ္ဍဏ်ဏ် ပဂီဏဏ်တိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ဏုသယ္ဂ ပဂီဏ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ပဏိယုဏ္ဍဏ်ဏ် ပဂီဏဏ်တိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဓိဗိဂိဗပ်ဏုသယ္ဂ ... သီလပ်ပတပဏ်ၛ်သ္ဂ ပဂီဏ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...।

ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဓိဗိဂိဗပ်ပဏိယုဏ္ဍဏ်ဏ် ပဂီဏဏ်တိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဓိဗိဂိဗပ်ဏုသယ္ဂ ပဂီဏ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဓိဗိဂိဗပ်ပဏိယုဏ္ဍဏ်ဏ် ပဂီဏဏ်တိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ဏုသယ္ဂ ... သီလပ်ပတပဏ်ၛ်သ္ဂ ပဂီဏ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...।

ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ဏုသယ္ဂ ဘပ်ပဂီဏ္ဂတိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ပဏိယုဏ္ဍဏ်ဏ် ဘပ်ပဂီဏဏ်တိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ဏုသယ္ဂ ဘပ်ပဂီဏ္ဂတိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဓိဗိဂိဗပ်ပဏိယုဏ္ဍဏ်ဏ် ဘပ်ပဂီဏဏ်တိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...।

ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဓိဗိဂိဗပ်ဏုသယ္ဂ ... သီလပ်ပတပဏ်ၛ်သ္ဂ ဘပ်ပဂီဏ္ဂတိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ပဏိယုဏ္ဍဏ်ဏ် ဘပ်ပဂီဏဏ်တိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ သီလပ်ပတပဏ်ၛ်သ္ဂ ဘပ်ပဂီဏ္ဂတိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဓိဗိဂိဗပ်ပဏိယုဏ္ဍဏ်ဏ် ဘပ်ပဂီဏဏ်တိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...।

၇၈၈। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ပဏိယုဏ္ဍဏ်ဏ် ပဂီဏဏ်တိ? ဘ်ၛဏ်တ်। ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ ဂိဏ္ဍဏ်ပဏိယုဏ္ဍဏ်ဏပဂ်ဏ်ယ ၛဂ်ဂ္ဂ ဘ်ဓိတ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘဏ္ဍဏၛကသ်သ ပုဂ်ဂလသ်သ

ဒိဇ္ဇေပက္ခိယုဇ္ဇေဇ္ဇံ ပဂ္ဂီဏ္ဏတိ? ဘ္ဓဏ္ဏတ်။ ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ
ဒိဇ္ဇေပက္ခိယုဇ္ဇေဇ္ဇဏပဂ်ဏ္ဍယ သတိပဇ္ဇေဇ္ဇံ ဘ္ဓမိတ် ...ပေ ...
သဓိဓပ်ပဂ်ဏ္ဏ ...ပေ ... ဗြတ္တိသစ်ဂ် ဘ္ဓမိတ်တိ? ဏ ဟေမ် မတ်တပ်ပေ။

ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ မိဝိက်ဝိပ်ပပက္ခိယုဇ္ဇေဇ္ဇံ ပဂ္ဂီဏ္ဏတိ?
ဘ္ဓဏ္ဏတ်။ ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ မိဝိက်ဝိပ်ပပက္ခိယုဇ္ဇေဇ္ဇဏပဂ်ဏ္ဍယ ဓဂ်ဂ္ဂ
ဘ္ဓမိတ္တ ...ပေ ... ဗြတ္တိသစ်ဂ် ဘ္ဓမိတ်တိ? ဏ ဟေမ် မတ်တပ်ပေ ...ပေ ...။

ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ ဒိဇ္ဇေပက္ခိယုဇ္ဇေဇ္ဇဏပဂ်ဏ္ဍယ ဓဂ်ဂ္ဂ
ဘဘ္ဓမိတ္တတိ? ဘ္ဓဏ္ဏတ်။ ဘဓဂ်ဂေဏ ပဂ္ဂီဏ္ဏ လွက်ယေဏ ဿသမေဏ ...ပေ ...
သံက်လေသိယေဏ္ဏတိ? ဏ ဟေမ် မတ်တပ်ပေ ...ပေ ... ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ
ဒိဇ္ဇေပက္ခိယုဇ္ဇေဇ္ဇဏပဂ်ဏ္ဍယ သတိပဇ္ဇေဇ္ဇံ ...ပေ ... ဗြတ္တိသစ်ဂ် ဘဘ္ဓမိတ်တိ?
ဘ္ဓဏ္ဏတ်။ ဘဓဂ်ဂေဏ ပဂ္ဂီဏ္ဏ လွက်ယေဏ ဿသမေဏ ...ပေ ... သံက်လေသိယေဏ္ဏတိ?
ဏ ဟေမ် မတ်တပ်ပေ ...ပေ ...။

ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ မိဝိက်ဝိပ်ပပက္ခိယုဇ္ဇေဇ္ဇဏပဂ်ဏ္ဍယ ဓဂ်ဂ္ဂ
ဘဘ္ဓမိတ္တ ...ပေ ... သတိပဇ္ဇေဇ္ဇံ ...ပေ ... ဗြတ္တိသစ်ဂ် ဘဘ္ဓမိတ်တိ? ဘ္ဓဏ္ဏတ်။
ဘဓဂ်ဂေဏ ပဂ္ဂီဏ္ဏ လွက်ယေဏ ဿသမေဏ ...ပေ ... သံက်လေသိယေဏ္ဏတိ? ဏ ဟေမ်
မတ်တပ်ပေ ...ပေ ...။

၇၇၀။ ဏ မတ်တပ်ပ် – ''ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ ဒိဇ္ဇေပက္ခိယုဇ္ဇေဇ္ဇံ
ပဂ္ဂီဏ''ဏ္ဏတိ? ဘ္ဓဏ္ဏတ်။ ဘုပ်ပတ္တိတ္တိဿသတိတိ? ဏုပ်ပတ္တိတ္တိဿသတိ။ ဟဓ်ဝိ
ဏုပ်ပတ္တိတ္တိဿသတိ, တေဏ မတ ဓေ မတ်တပ်ပေ – ''ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ
ဒိဇ္ဇေပက္ခိယုဇ္ဇေဇ္ဇံ ပဂ္ဂီဏ''ဏ္ဏတိ။

ဏ မတ်တပ်ပ် – ''ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ မိဝိက်ဝိပ်ပပက္ခိယုဇ္ဇေဇ္ဇံ
ပဂ္ဂီဏ''ဏ္ဏတိ? ဘ္ဓဏ္ဏတ်။ ဘုပ်ပတ္တိတ္တိဿသတိတိ? ဏုပ်ပတ္တိတ္တိဿသတိ။ ဟဓ်ဝိ
ဏုပ်ပတ္တိတ္တိဿသတိ, တေဏ မတ ဓေ မတ်တပ်ပေ – ''ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ
မိဝိက်ဝိပ်ပပက္ခိယုဇ္ဇေဇ္ဇံ ပဂ္ဂီဏ''ဏ္ဏတိ။

ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ ဒိဇ္ဇေပက္ခိယုဇ္ဇေဇ္ဇံ ဏုပ်ပတ္တိတ္တိဿသတိတိ ကတ္တ
ပဂ္ဂီဏ္ဏတိ? ဘ္ဓဏ္ဏတ်။ ဘဇ္ဇဏ္ဍဓကဿဿ ပုဂ်ဂလဿဿ ဒိဇ္ဇေဏုသယ္ဂ
ဏုပ်ပတ္တိတ္တိဿသတိတိ ကတ္တ ပဂ္ဂီဏ္ဂတိ? ဏ ဟေမ် မတ်တပ်ပေ ...ပေ ...။

အဋ္ဌမကဿ ပုဂ္ဂလဿ ဒိဋ္ဌိပရိယုဋ္ဌာနံ နုပ္ပဇ္ဇိဿတီတိ ကတွာ ပဟီနန္တိ? အာမန္တာ။ အဋ္ဌမကဿ ပုဂ္ဂလဿ ဝိစိကိစ္ဆာနုသယော ... သီလဗ္ဗတပရာမာသော နုပ္ပဇ္ဇိဿတီတိ ကတွာ ပဟီနောတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ ...။

အဋ္ဌမကဿ ပုဂ္ဂလဿ ဝိစိကိစ္ဆာပရိယုဋ္ဌာနံ နုပ္ပဇ္ဇိဿတီတိ ကတွာ ပဟီနန္တိ? အာမန္တာ။ အဋ္ဌမကဿ ပုဂ္ဂလဿ ဝိစိကိစ္ဆာနုသယော ... သီလဗ္ဗတပရာမာသော နုပ္ပဇ္ဇိဿတီတိ ကတွာ ပဟီနောတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ ...။

အဋ္ဌမကဿ ပုဂ္ဂလဿ ဒိဋ္ဌိပရိယုဋ္ဌာနံ နုပ္ပဇ္ဇိဿတီတိ ကတွာ ပဟီနန္တိ? အာမန္တာ။ ဂေါတြဘုဿ ပုဂ္ဂလဿ ဒိဋ္ဌိပရိယုဋ္ဌာနံ နုပ္ပဇ္ဇိဿတီတိ ကတွာ ပဟီနန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ ... အဋ္ဌမကဿ ပုဂ္ဂလဿ ဝိစိကိစ္ဆာပရိယုဋ္ဌာနံ နုပ္ပဇ္ဇိဿတီတိ ကတွာ ပဟီနန္တိ? အာမန္တာ။ ဂေါတြဘုဿ ပုဂ္ဂလဿ ဝိစိကိစ္ဆာပရိယုဋ္ဌာနံ နုပ္ပဇ္ဇိဿတီတိ ကတွာ ပဟီနန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ ...။

အဋ္ဌမကကထာ နိဋ္ဌိတာ။

၃။ တတိယဝဂ္ဂေါ

(၂၆) ၆။ အဋ္ဌမကဿဣန္ဒြိယကထာ

၃၇၈။ အဋ္ဌမကဿ ပုဂ္ဂလဿ နတ္ထိ သဒ္ဓိန္ဒြိယန္တိ? အာမန္တာ။ အဋ္ဌမကဿ ပုဂ္ဂလဿ နတ္ထိ သဒ္ဓါတိ? န ဟေဝံ ဝတ္တဗ္ဗေ။ အဋ္ဌမကဿ ပုဂ္ဂလဿ နတ္ထိ ဝီရိယိန္ဒြိယံ ...ပေ ... နတ္ထိ သတိန္ဒြိယံ ...ပေ ... နတ္ထိ သမာဓိန္ဒြိယံ ...ပေ ... နတ္ထိ ပညိန္ဒြိယန္တိ? အာမန္တာ။ အဋ္ဌမကဿ ပုဂ္ဂလဿ နတ္ထိ ပညာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ ...။

အဋ္ဌမကဿ ပုဂ္ဂလဿ အတ္ထိ သဒ္ဓါတိ? အာမန္တာ။ အဋ္ဌမကဿ ပုဂ္ဂလဿ အတ္ထိ သဒ္ဓိန္ဒြိယန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ ... အဋ္ဌမကဿ ပုဂ္ဂလဿ အတ္ထိ ဝီရိယံ ...ပေ ... အတ္ထိ သတိ ... အတ္ထိ

သဖ်ဒ ... ဘတ်ထိ ပဇ်ဇတိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ ပဇ်ဇိဏ်ဏ်ဘိယဏ်တိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ...।

ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ ဖဏ်ဏ, ဘတ်ထိ ဖဏ်ဏိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ သဝ်ဒ, ဘတ်ထိ သဝ်ဒိဏ်ဏ်ဘိယဏ်တိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ... ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ ဖဏ်ဏ, ဘတ်ထိ ဖဏ်ဏိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ ပဇ်ဇ, ဘတ်ထိ ပဇ်ဇိဏ်ဏ်ဘိယဏ်တိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ...।

ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ သွဖဏသ်သံ, ဘတ်ထိ သွဖဏသ်သိဏ်ဏ်ဘိယံ, ဘတ်ထိ ဇီမိတံ, ဘတ်ထိ ဇီမိတိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ သဝ်ဒ, ဘတ်ထိ သဝ်ဒိဏ်ဏ်ဘိယဏ်တိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ... ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ ဇီမိတံ, ဘတ်ထိ ဇီမိတိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ...ပေ ... ဘတ်ထိ ပဇ်ဇ, ဘတ်ထိ ပဇ်ဇိဏ်ဏ်ဘိယဏ်တိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ...।

ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ သဝ်ဒ, ဏတ်ထိ သဝ်ဒိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ ဖဏ်ဏ, ဏတ်ထိ ဖဏ်ဏိဏ်ဏ်ဘိယဏ်တိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ...।

ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ သဝ်ဒ, ဏတ်ထိ သဝ်ဒိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ သွဖဏသ်သံ, ဏတ်ထိ သွဖဏသ်သိဏ်ဏ်ဘိယဏ်တိ ...ပေ ... ဘတ်ထိ ဇီမိတံ, ဏတ်ထိ ဇီမိတိဏ်ဏ်ဘိယဏ်တိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ... ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ ပဇ်ဇ, ဏတ်ထိ ပဇ်ဇိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဘတ်ထိ ဖဏ်ဏ, ဏတ်ထိ ဖဏ်ဏိဏ်ဏ်ဘိယဏ်တိ? ဘတ်ထိ သွဖဏသ်သံ, ဏတ်ထိ သွဖဏသ်သိဏ်ဏ်ဘိယဏ်တိ? ဘတ်ထိ ဇီမိတံ, ဏတ်ထိ ဇီမိတိဏ်ဏ်ဘိယဏ်တိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ...।

ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဏတ်ထိ သဝ်ဒိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂ်ဂေ ပုဂ်ဂလ်ဂေ ဘသ်သဝ်ဒ်ဂတိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ... ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဏတ်ထိ မိၒယိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂ်ဂေ ပုဂ်ဂလ်ဂေ ဂသီတ်ဂ ဂီဏမိၒယ်ဂတိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ... ဘဏ်ၒဖဂသ်သ ပုဂ်ဂလသ်သ ဏတ်ထိ သတိဏ်ဏ်ဘိယဏ်တိ? ဘ်ဖဏ်တ်। ဘဏ်ၒဖဂ်ဂေ ပုဂ်ဂလ်ဂေ ဖဏ်ၒသ်သတိ ဘသဖပတ်ဏ်ဂတိ? ဏ ဂေဟမ် မတ်တပ်ပေ ...ပေ ... ဘဏ်ၒဖဂသ်သ

ᨸᩩᨣ᩠ᨣᩃᩔ ᨶᨲ᩠ᨳᩥ ᩈᨾᩣᨵᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩋᨭ᩠ᨮᨾᨠᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ ᩋᩈᨾᩣᩉᩥᨲᩮᩣ ᩅᩥᨻ᩠ᨽᨶ᩠ᨲᨧᩥᨲ᩠ᨲᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᨶᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩋᨭ᩠ᨮᨾᨠᩮᩣ ᨸᩩᨣ᩠ᨣᩃᩮᩣ ᨴᩩᨸ᩠ᨸᨬ᩠ᨬᩮᩣ ᩑᩊᨾᩪᨣᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᩶

ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩣ, ᩈᩣ ᨧ ᩈᨴ᩠ᨵᩣ ᩍᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩉᨬ᩠ᨧᩥ ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩣ, ᩈᩣ ᨧ ᩈᨴ᩠ᨵᩣ ᩍᨶ᩠ᨴᩕᩥᨿᩴ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᨶᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩥᨶ᩠ᨴᩕᩥᨿ’’ᨶ᩠ᨲᩥ᩶ ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᩅᩦᩁᩥᨿᩴ, ᨲᨬ᩠ᨧ ᩅᩦᩁᩥᨿᩴ ᩍᨶ᩠ᨴᩕᩥᨿᩴ; ᩋᨲ᩠ᨳᩥ ᩈᨲᩥ, ᩈᩣ ᨧ ᩈᨲᩥ ᩍᨶ᩠ᨴᩕᩥᨿᩴ; ᩋᨲ᩠ᨳᩥ ᩈᨾᩣᨵᩥ, ᩈᩮᩣ ᨧ ᩈᨾᩣᨵᩥ ᩍᨶ᩠ᨴᩕᩥᨿᩴ; ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩣ, ᩈᩣ ᨧ ᨸᨬ᩠ᨬᩣ ᩍᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩉᨬ᩠ᨧᩥ ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩣ, ᩈᩣ ᨧ ᨸᨬ᩠ᨬᩣ ᩍᨶ᩠ᨴᩕᩥᨿᩴ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᨶᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿ’’ᨶ᩠ᨲᩥ᩶

᪃᪇᪂᩶ ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩈᨧ᩠ᨨᩥᨠᩥᩁᩥᨿᩣᨿ ᨸᨭᩥᨸᨶ᩠ᨶᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩣ, ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩣ, ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩈᨧ᩠ᨨᩥᨠᩥᩁᩥᨿᩣᨿ ᨸᨭᩥᨸᨶ᩠ᨶᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩣ, ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩣ, ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᩶

ᩋᨶᩣᨣᩣᨾᩥᨹᩃᩈᨧ᩠ᨨᩥᨠᩥᩁᩥᨿᩣᨿ ᨸᨭᩥᨸᨶ᩠ᨶᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ... ᩋᩁᩉᨲ᩠ᨲᨹᩃᩈᨧ᩠ᨨᩥᨠᩥᩁᩥᨿᩣᨿ ᨸᨭᩥᨸᨶ᩠ᨶᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩣ, ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩥᨶ᩠ᨴᩕᩥᨿᩴ ...ᨸᩮ... ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩣ, ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩣ, ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᩶

ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩣ, ᨶᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩈᨧ᩠ᨨᩥᨠᩥᩁᩥᨿᩣᨿ ᨸᨭᩥᨸᨶ᩠ᨶᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩣ, ᨶᨲ᩠ᨳᩥ ᩈᨴ᩠ᨵᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨭ᩠ᨮᨾᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩣ, ᨶᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᩶ ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩈᨧ᩠ᨨᩥᨠᩥᩁᩥᨿᩣᨿ ᨸᨭᩥᨸᨶ᩠ᨶᨠᩔ ᨸᩩᨣ᩠ᨣᩃᩔ ᩋᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩣ, ᨶᨲ᩠ᨳᩥ ᨸᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᩶

𑄃𑄑𑄴𑄒𑄟𑄇𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄥𑄘𑄴𑄙𑄧, 𑄚𑄖𑄴𑄗𑄨 𑄥𑄘𑄴𑄙𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄚𑄴𑄖𑄨 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄛𑄐𑄴𑄐𑄧, 𑄚𑄖𑄴𑄗𑄨 𑄛𑄐𑄴𑄐𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 ... 𑄃𑄢𑄦𑄖𑄴𑄖𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄛𑄐𑄴𑄐𑄧, 𑄚𑄖𑄴𑄗𑄨 𑄛𑄐𑄴𑄐𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄑𑄴𑄒𑄟𑄇𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄚𑄖𑄴𑄗𑄨 𑄛𑄐𑄴𑄌𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑄧 – ‘‘𑄛𑄐𑄴𑄌𑄨𑄟𑄧𑄚𑄨, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄨! 𑄇𑄖𑄟𑄧𑄚𑄨 𑄛𑄐𑄴𑄌? 𑄥𑄘𑄴𑄙𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄁, 𑄤𑄩𑄢𑄨𑄡𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄁, 𑄥𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄁, 𑄥𑄟𑄧𑄙𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄁, 𑄛𑄐𑄴𑄐𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄁 – 𑄃𑄨𑄟𑄧𑄚𑄨 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄐𑄴𑄌𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄨𑅁 𑄃𑄨𑄟𑄬𑄥𑄁 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄐𑄴𑄌𑄚𑄴𑄚𑄁 𑄃𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄁 𑄥𑄟𑄖𑄴𑄖𑄧 𑄛𑄢𑄨𑄛𑄫𑄢𑄖𑄴𑄖𑄧 𑄃𑄢𑄦𑄁 𑄦𑄮𑄖𑄨𑅁 𑄖𑄖𑄮 𑄟𑄪𑄘𑄪𑄖𑄢𑄬𑄦𑄨 𑄃𑄢𑄦𑄖𑄴𑄖𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄦𑄮𑄖𑄨, 𑄖𑄖𑄮 𑄟𑄪𑄘𑄪𑄖𑄢𑄬𑄦𑄨 𑄃𑄚𑄧𑄉𑄧𑄟𑄩 𑄦𑄮𑄖𑄨, 𑄖𑄖𑄮 𑄟𑄪𑄘𑄪𑄖𑄢𑄬𑄦𑄨 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄦𑄮𑄖𑄨, 𑄖𑄖𑄮 𑄟𑄪𑄘𑄪𑄖𑄢𑄬𑄦𑄨 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄩 𑄦𑄮𑄖𑄨, 𑄖𑄖𑄮 𑄟𑄪𑄘𑄪𑄖𑄢𑄬𑄦𑄨 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄦𑄮𑄖𑄨, 𑄖𑄖𑄮 𑄟𑄪𑄘𑄪𑄖𑄢𑄬𑄦𑄨 𑄥𑄮𑄖𑄧𑄛𑄚𑄴𑄚𑄮 𑄦𑄮𑄖𑄨, 𑄖𑄖𑄮 𑄟𑄪𑄘𑄪𑄖𑄢𑄬𑄦𑄨 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄦𑄮𑄖𑄨𑅁 𑄡𑄥𑄴𑄥 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄨𑄟𑄧𑄚𑄨 𑄛𑄐𑄴𑄌𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄨 𑄥𑄝𑄴𑄝𑄬𑄚 𑄥𑄝𑄴𑄝𑄁 𑄥𑄝𑄴𑄝𑄗𑄧 𑄥𑄝𑄴𑄝𑄁 𑄚𑄖𑄴𑄗𑄨, 𑄖𑄟𑄦𑄁 ‘𑄝𑄧𑄦𑄨𑄢𑄮 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄛𑄇𑄴𑄈𑄬 𑄒𑄨𑄖𑄮’𑄖𑄨 𑄤𑄘𑄧𑄟𑄩’’𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄻𑅁𑄺𑄾𑄾]𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄑𑄴𑄒𑄟𑄇𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄝𑄧𑄦𑄨𑄢𑄮 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄛𑄇𑄴𑄈𑄬 𑄒𑄨𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄬𑄚 𑄦𑄨 𑄃𑄑𑄴𑄒𑄟𑄇𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄛𑄐𑄴𑄌𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄩𑄖𑄨𑅁

𑄃𑄑𑄴𑄒𑄟𑄇𑄥𑄴𑄥 𑄃𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄹𑅁 𑄖𑄖𑄨𑄡𑄤𑄉𑄴𑄉𑄮

(𑄸𑄷) 𑄷𑅁 𑄘𑄨𑄝𑄴𑄝𑄌𑄇𑄴𑄈𑄪𑄇𑄗𑄧

𑄹𑄷𑄹𑅁 𑄟𑄁𑄥𑄌𑄇𑄴𑄈𑄪𑄁 𑄙𑄟𑄴𑄟𑄪𑄛𑄖𑄴𑄗𑄘𑄴𑄙𑄁 𑄘𑄨𑄝𑄴𑄝𑄌𑄇𑄴𑄈𑄪𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄟𑄁𑄥𑄌𑄇𑄴𑄈𑄪𑄁 𑄘𑄨𑄝𑄴𑄝𑄌𑄇𑄴𑄈𑄪𑄁, 𑄘𑄨𑄝𑄴𑄝𑄌𑄇𑄴𑄈𑄪𑄁 𑄟𑄁𑄥𑄌𑄇𑄴𑄈𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄟𑄁𑄥𑄌𑄇𑄴𑄈𑄪𑄁 𑄙𑄟𑄴𑄟𑄪𑄛𑄖𑄴𑄗𑄘𑄴𑄙𑄁 𑄘𑄨𑄝𑄴𑄝𑄌𑄇𑄴𑄈𑄪𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄡𑄧𑄘𑄨𑄥𑄁 𑄟𑄁𑄥𑄌𑄇𑄴𑄈𑄪𑄁 𑄖𑄧𑄘𑄨𑄥𑄁 𑄘𑄨𑄝𑄴𑄝𑄌𑄇𑄴𑄈𑄪𑄁, 𑄡𑄧𑄘𑄨𑄥𑄁 𑄘𑄨𑄝𑄴𑄝𑄌𑄇𑄴𑄈𑄪𑄁 𑄖𑄧𑄘𑄨𑄥𑄁 𑄟𑄁𑄥𑄌𑄇𑄴𑄈𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

ဖုသလာကံ ဝေဖုရုပတ်ထာဝဲ ဒိဗ္ဗလာကံ ဟွတီတိ? ဘာမန္တာ၊ တဆ္ဆေမ ဖုသလာကံ တံ ဒိဗ္ဗလာကံ, တံ ဒိဗ္ဗလာကံ တံ ဖုသလာကဂုဏ်တိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

ဖုသလာကံ ဝေဖုရုပတ်ထာဝဲ ဒိဗ္ဗလာကံ ဟွတီတိ? ဘာမန္တာ၊ ယဒိသွ ဖုသလာကဂုသ်သ မိသယွ ဘာဏုဘာမွ ဂွလာတွ တံဒိသွ ဒိဗ္ဗလာသ်သ လာကဂုသ်သ မိသယွ ဘာဏုဘာမွ ဂွလာတွတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

ဖုသလာကံ ဝေဖုရုပတ်ထာဝဲ ဒိဗ္ဗလာကံ ဟွတီတိ? ဘာမန္တာ၊ ဘုပ်ဒိဏာဏာ [ဘုပ်ဒိဏ်ဏ် (သျ၊ ကံ၊)] ဟုတွ ဘာဏုပ်ဒိဏာဏာ ဟွတီတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

ဘုပ်ဒိဏာဏာ ဟုတွ ဘာဏုပ်ဒိဏာဏာ ဟွတီတိ? ဘာမန္တာ၊ ကေဖမလာဏ် ဟုတွ ဏုပ်မလာဏ် ဟွတီတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

ကေဖမလာဏ် ဟုတွ ဏုပ်မလာဏ် ဟွတီတိ? ဘာမန္တာ၊ ဏုပ်မလာဏ် ဟုတွ ဘာဏုပ်မလာဏ် ဟွတီတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

ဏုပ်မလာဏ် ဟုတွ ဘာဏုပ်မလာဏ် ဟွတီတိ? ဘာမန္တာ၊ ပဏိယ်ပဏ်ဏ် ဟုတွ ဘာပဏိယ်ပဏ်ဏ် ဟွတီတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

၇၅၉၊ ဖုသလာကံ ဝေဖုရုပတ်ထာဝဲ ဒိဗ္ဗလာကံ ဟွတီတိ? ဘာမန္တာ၊ ဒိဗ္ဗလာကံ ဝေဖုရုပတ်ထာဝဲ ဖုသလာကံ ဟွတီတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

ဖုသလာကံ ဝေဖုရုပတ်ထာဝဲ ဒိဗ္ဗလာကံ ဟွတီတိ? ဘာမန္တာ၊ ဒိဗ္ဗလာကံ ဝေဖုရုပတ်ထာဝဲ ပဆ်ဆလာကံ ဟွတီတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

ဖုသလာကံ ဝေဖုရုပတ်ထာဝဲ ဒိဗ္ဗလာကံ ဟွတီတိ? ဘာမန္တာ၊ ဒိဗ္ဗလာကံ ဝေဖုရုပတ်ထာဝဲ ဖုသလာကံ ဟွတီတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ...၊

ဖုသလာကံ ဝေဖုရုပတ်ထာဝဲ ဒိဗ္ဗလာကံ ဟွတီတိ? ဘာမန္တာ၊ ဒွေမ လာကဂူဏီတိ? ဏ ဟေမံ မတ်တမ္ဗေ ...ပေ... ဒွေမ လာကဂူဏီတိ? ဘာမန္တာ၊ ဏာဏု တီဏိ လာကဂူဏိ မုတ်တံဏ်ဏိ ဘဂမတာ – ဖုသလာကံ, ဒိဗ္ဗလာကံ, ပဆ်ဆလာကဂုဏ်တိ? ဘာမန္တာ၊ ဟဆ်ဒိ တီဏိ လာကဂူဏိ မုတ်တံဏ်ဏိ ဘဂမတာ – ဖုသလာကံ, ဒိဗ္ဗလာကံ, ပဆ်ဆလာကံ, ဏွ လ မတ ဓေ မတ်တမ္ဗေ – ''ဒွေမ လာကဂူဏီ''တိ၊

[illegible] ? Āmantā. [illegible] – ''[illegible]! [illegible] ? [illegible], [illegible], [illegible] – [illegible], [illegible], [illegible]''ti.

> ''[illegible];
> [illegible].
>
> ''[illegible];
> [illegible];
> [illegible]''ti [[illegible]].

Atthevattha suttantoti? Āmantā. [illegible] – ''[illegible]''ti.

[illegible] niṭṭhito.

3. Tatiyavaggo

([illegible]) [illegible]. [illegible]kathā

[illegible]. [illegible] ? Āmantā. [illegible], [illegible] ? Na hevaṃ vattabbe...pe....

[illegible] ? Āmantā. [illegible] ? Na hevaṃ vattabbe...pe....

[illegible] ? Āmantā. [illegible] ? Na hevaṃ vattabbe...pe....

𑄟𑄁𑄥𑄥𑄮𑄖𑄁 𑄙𑄟𑄳𑄟𑄪𑄛𑄖𑄳𑄗𑄘𑄳𑄙𑄁 𑄘𑄨𑄝𑄳𑄝𑄥𑄮𑄖𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄠𑅅𑄘𑄨𑄥𑄁 𑄟𑄁𑄥𑄥𑄮𑄖𑄥𑄳𑄥 𑄤𑄨𑄥𑄠𑄮 𑄃𑅅𑄚𑄪𑄞𑅅𑄤𑄮 𑄉𑄮𑄌𑄢𑄮 𑄖𑅅𑄘𑄨𑄥𑄁 𑄘𑄨𑄝𑄳𑄝𑄥𑄳𑄥 𑄥𑄮𑄖𑄥𑄳𑄥 𑄤𑄨𑄥𑄠𑄮 𑄃𑅅𑄚𑄪𑄞𑅅𑄤𑄮 𑄉𑄮𑄌𑄢𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄟𑄁𑄥𑄥𑄮𑄖𑄁 𑄙𑄟𑄳𑄟𑄪𑄛𑄖𑄳𑄗𑄘𑄳𑄙𑄁 𑄘𑄨𑄝𑄳𑄝𑄥𑄮𑄖𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄅𑄛𑅅𑄘𑄨𑄕𑄳𑄕𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑄪𑄛𑅅𑄘𑄨𑄕𑄳𑄕𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄅𑄛𑅅𑄘𑄨𑄕𑄳𑄕𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑄪𑄛𑅅𑄘𑄨𑄕𑄳𑄕𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄇𑅅𑄟𑅅𑄤𑄌𑄢𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄢𑄫𑄛𑅅𑄤𑄌𑄢𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄇𑅅𑄟𑅅𑄤𑄌𑄢𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄢𑄫𑄛𑅅𑄤𑄌𑄢𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄢𑄫𑄛𑅅𑄤𑄌𑄢𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄢𑄫𑄛𑅅𑄤𑄌𑄢𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄢𑄫𑄛𑅅𑄤𑄌𑄢𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄢𑄫𑄛𑅅𑄤𑄌𑄢𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄢𑄨𑄠𑅅𑄛𑄚𑄳𑄚𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄛𑄢𑄨𑄠𑅅𑄛𑄚𑄳𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

[illegible]𑅁 𑄟𑄁𑄥𑄥𑄮𑄖𑄁 𑄙𑄟𑄳𑄟𑄪𑄛𑄖𑄳𑄗𑄘𑄳𑄙𑄁 𑄘𑄨𑄝𑄳𑄝𑄥𑄮𑄖𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄨𑄝𑄳𑄝𑄥𑄮𑄖𑄁 𑄙𑄟𑄳𑄟𑄪𑄛𑄖𑄳𑄗𑄘𑄳𑄙𑄁 𑄟𑄁𑄥𑄥𑄮𑄖𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄟𑄁𑄥𑄥𑄮𑄖𑄁 𑄙𑄟𑄳𑄟𑄪𑄛𑄖𑄳𑄗𑄘𑄳𑄙𑄁 𑄘𑄨𑄝𑄳𑄝𑄥𑄮𑄖𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄆𑄇𑄐𑄳𑄐𑄬𑄤 𑄥𑄮𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄆𑄇𑄐𑄳𑄐𑄬𑄤 𑄥𑄮𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄘𑄳𑄤𑄬 𑄥𑄮𑄖𑅅𑄚𑄨 𑄤𑄪𑄖𑄳𑄖𑅅𑄚𑄨 𑄞𑄉𑄤𑄖𑅅 – ‘‘𑄟𑄁𑄥𑄥𑄮𑄖𑄁, 𑄘𑄨𑄝𑄳𑄝𑄥𑄮𑄖’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄘𑄳𑄤𑄬 𑄥𑄮𑄖𑅅𑄚𑄨 𑄤𑄪𑄖𑄳𑄖𑅅𑄚𑄨 𑄞𑄉𑄤𑄖𑅅 – 𑄟𑄁𑄥𑄥𑄮𑄖𑄁, 𑄘𑄨𑄝𑄳𑄝𑄥𑄮𑄖𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄆𑄇𑄐𑄳𑄐𑄬𑄤 𑄥𑄮𑄖’’𑄚𑄳𑄖𑄨𑅁

𑄘𑄨𑄝𑄳𑄝𑄥𑄮𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄹𑅁 𑄖𑄖𑄨𑄠𑄤𑄉𑄳𑄉𑄮

(𑄸𑄿) 𑄿𑅁 𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄐𑅅𑄕𑄇𑄗𑅅

၇၇၇၊ ယထာကမ္မူပဂတံ ဉာဏံ [ယထာကမ္မူပဂတဉာဏံ (သျာ၊ က၊)] ဒိဗ္ဗစက္ခုန္တိ? အာမန္တာ၊ ယထာကမ္မူပဂတဉာဏဉ္စ မနသိ ကရောတိ, ဒိဗ္ဗေန စ စက္ခုနာ ရူပံ ပဿတီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...၊

ယထာကမ္မူပဂတဉာဏဉ္စ မနသိ ကရောတိ, ဒိဗ္ဗေန စ စက္ခုနာ ရူပံ ပဿတီတိ? အာမန္တာ၊ ဒွိန္နံ ဖဿာနံ ဒွိန္နံ စိတ္တာနံ သမောဓာနံ ဟောတီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...၊

ယထာကမ္မူပဂတံ ဉာဏံ ဒိဗ္ဗစက္ခုန္တိ? အာမန္တာ၊ ''ဣမေ ဝတ ဘောန္တော သတ္တာ''တိ စ မနသိ ကရောတိ, ''ကာယဒုစ္စရိတေန သမန္နာဂတာ''တိ စ မနသိ ကရောတိ, ''ဝစီဒုစ္စရိတေန သမန္နာဂတာ''တိ စ မနသိ ကရောတိ, ''မနောဒုစ္စရိတေန သမန္နာဂတာ''တိ စ မနသိ ကရောတိ, ''အရိယာနံ ဥပဝါဒကာ''တိ စ မနသိ ကရောတိ, ''မိစ္ဆာဒိဋ္ဌိကာ''တိ စ မနသိ ကရောတိ, ''မိစ္ဆာဒိဋ္ဌိကမ္မသမာဒါနာ''တိ စ မနသိ ကရောတိ, ''တေ ကာယဿ ဘေဒါ ပရံ မရဏာ အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ ဥပပန္နာ''တိ စ မနသိ ကရောတိ, ''ဣမေ ဝါ ပန ဘောန္တော သတ္တာ''တိ စ မနသိ ကရောတိ, ''ကာယသုစရိတေန သမန္နာဂတာ''တိ စ မနသိ ကရောတိ, ''ဝစီသုစရိတေန သမန္နာဂတာ''တိ စ မနသိ ကရောတိ, ''မနောသုစရိတေန သမန္နာဂတာ''တိ စ မနသိ ကရောတိ, ''အရိယာနံ အနုပဝါဒကာ''တိ စ မနသိ ကရောတိ, ''သမ္မာဒိဋ္ဌိကာ''တိ စ မနသိ ကရောတိ, ''သမ္မာဒိဋ္ဌိကမ္မသမာဒါနာ''တိ စ မနသိ ကရောတိ, ''တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ''တိ စ မနသိ ကရောတိ, ဒိဗ္ဗေန စ စက္ခုနာ ရူပံ ပဿတီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...၊

''တေ ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပန္နာ''တိ စ မနသိ ကရောတိ, ဒိဗ္ဗေန စ စက္ခုနာ ရူပံ ပဿတီတိ? အာမန္တာ၊ ဒွိန္နံ ဖဿာနံ ဒွိန္နံ စိတ္တာနံ သမောဓာနံ ဟောတီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...၊

၇၇၈၊ ယထာကမ္မူပဂတံ ဉာဏံ ဒိဗ္ဗစက္ခုန္တိ? အာမန္တာ၊ အတ္ထိ ကောစိ အဒိဗ္ဗစက္ခုကော ဒိဗ္ဗစက္ခုံ အနုပ္ပာဒေတွာ အနဓိဂန္တွာ အသစ္ဆိကတွာ ယထာကမ္မူပဂတံ ဇာနာတီတိ? အာမန္တာ၊ ဟဉ္စိ အတ္ထိ ကောစိ အဒိဗ္ဗစက္ခုကော ဒိဗ္ဗစက္ခုံ အနုပ္ပာဒေတွာ အနဓိဂန္တွာ အသစ္ဆိကတွာ ယထာကမ္မူပဂတံ ဇာနာတိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ယထာကမ္မူပဂတံ ဉာဏံ ဒိဗ္ဗစက္ခူ''န္တိ၊

𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄘𑄨𑄝𑄳𑄝𑄌𑄇𑄳𑄈𑄪𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑅅𑄠𑄥𑄳𑄟𑄖𑄮 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄳𑄖𑄥𑄳𑄥 𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑅅𑄠𑄥𑄳𑄟𑄖𑄮 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄳𑄖𑄥𑄳𑄥 𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄘𑄨𑄝𑄳𑄝𑄌𑄇𑄳𑄈𑄪’’𑄚𑄳𑄖𑄨𑅁

𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄘𑄨𑄝𑄳𑄝𑄌𑄇𑄳𑄈𑄪𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑅅𑄠𑄥𑄳𑄟𑄖𑄮 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄳𑄖𑄥𑄳𑄥 𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑅅𑄠𑄥𑄳𑄟𑄖𑄮 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄳𑄖𑄥𑄳𑄥 𑄘𑄨𑄝𑄳𑄝𑄌𑄇𑄳𑄈𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄖𑄳𑄗𑅅𑄠𑄥𑄳𑄟𑄖𑄮 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄳𑄖𑄥𑄳𑄥 𑄘𑄨𑄝𑄳𑄝𑄌𑄇𑄳𑄈𑄪𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑅅𑄠𑄥𑄳𑄟𑅅 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄳𑄖𑄮 𑄆𑄖𑄘𑄤𑄮𑄌 –

‘‘𑄚𑄬𑄤 𑄛𑄪𑄝𑄳𑄝𑄬𑄚𑄨𑄤𑅅𑄥𑅅𑄠, 𑄚𑄛𑄨 𑄘𑄨𑄝𑄳𑄝𑄥𑄳𑄥 𑄌𑄇𑄳𑄈𑄪𑄚𑄮;
𑄌𑄬𑄖𑄮𑄛𑄢𑄨𑄠𑅅𑄠 𑄄𑄘𑄳𑄙𑄨𑄠𑅅, 𑄥𑄮𑄖𑄙𑅅𑄖𑄪𑄤𑄨𑄥𑄪𑄘𑄳𑄙𑄨𑄠𑅅;
𑄌𑄪𑄖𑄨𑄠𑅅 𑄅𑄛𑄛𑄖𑄳𑄖𑄨𑄠𑅅, 𑄛𑄕𑄨𑄙𑄨 𑄟𑄬 𑄚 𑄤𑄨𑄎𑄳𑄎𑄖𑄩’’𑄖𑄨 [𑄗𑄬𑄢𑄉𑅅𑅁 𑄿𑄿𑄼 𑄗𑄬𑄢𑄉𑅅𑄗𑅅𑄠𑄁]𑅁

𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄁 𑄐𑅅𑄕𑄁 𑄘𑄨𑄝𑄳𑄝𑄌𑄇𑄳𑄈𑄪’’𑄚𑄳𑄖𑄨𑅁

𑄠𑄗𑅅𑄇𑄟𑄳𑄟𑄫𑄛𑄉𑄖𑄐𑅅𑄕𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄹𑅁 𑄖𑄖𑄨𑄠𑄤𑄉𑄳𑄉𑄮

(𑄹𑄶) 𑄷𑄶𑅁 𑄥𑄁𑄤𑄢𑄇𑄗𑅅

𑄹𑄽𑄿𑅁 𑄃𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄥𑄁𑄤𑄢𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄃𑄥𑄁𑄤𑄢𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄚𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄃𑄥𑄁𑄤𑄢𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄥𑄁𑄤𑄢𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

ဏ္ဏ ဘာသံမဇာ သံမတ္တွ သီလ်, ဘတဲထိ ဝေမေသု သံမတ္တွတိ? ဘ်ဖွာဏာတ်၊ ဘတဲထိ ဝေမေသု ဘာသံမတ္တွ, ယဖဲဂ် ဘာသံမဇာ သံမတ္တွ သီလဏာတိ? ဏ ဂေမဲ မတဲတပဲပေ ...ပေ ...၊

ဘ်ဒ္ဒဏာဂိ ဏိဂဲဂဂ်၊ ဂဆဲဗိ ဘာသံမဇာ သံမတ္တွ သီလ်, ဘတဲထိ ဝေမေသု သံမတ္တွ, တေဏ မတ ဓေ မတဲတပဲပေ – ''ဘတဲထိ ဝေမေသု ဘာသံမတ္တွ, ယဖဲဂ် ဘာသံမဇာ သံမတ္တွ သီလ''ဏာတိ၊ ယံ တတဲထ မသောသိ – ''မတဲတပဲပေ ဇွ – 'ဘာသံမဇာ သံမတ္တွ သီလ်, ဘတဲထိ ဝေမေသု သံမတ္တွ,' ဏ္ဏွ ၁ မတဲတပဲပေ – 'ဘတဲထိ ဝေမေသု ဘာသံမတ္တွ, ယဖဲဂ် ဘာသံမဇာ သံမတ္တွ သီလ''' ဏာတိ ဖိပဲသ်၊

ဏ္ဏွ ပေ ပဏ မတဲတပဲပေ – ''ဘတဲထိ ဝေမေသု ဘာသံမတ္တွ, ယဖဲဂ် ဘာသံမဇာ သံမတ္တွ သီလ''ဏာတိ, ဏ္ဏွ ၁ မတ ဓေ မတဲတပဲပေ – ''ဘာသံမဇာ သံမတ္တွ သီလ်, ဘတဲထိ ဝေမေသု သံမတ္တွ''တိ၊ ယံ တတဲထ မသောသိ – ''မတဲတပဲပေ ဇွ 'ဘာသံမဇာ သံမတ္တွ သီလ်, ဘတဲထိ ဝေမေသု သံမတ္တွ,' ဏ္ဏွ ၁ မတဲတပဲပေ – 'ဘတဲထိ ဝေမေသု ဘာသံမတ္တွ, ယဖဲဂ် ဘာသံမဇာ သံမတ္တွ သီလ''' ဏာတိ ဖိပဲသ်၊

ဘတဲထိ ဖဏုသဲသေသု သံမတ္တွ, ဘတဲထိ တတဲထ ဘာသံမတ္တွတိ? ဘ်ဖွာဏာတ်၊ ဘတဲထိ ဝေမေသု သံမတ္တွ, ဘတဲထိ တတဲထ ဘာသံမတ္တွတိ? ဏ ဂေမဲ မတဲတပဲပေ ...ပေ ...၊

ဘတဲထိ ဝေမေသု သံမတ္တွ, ဏတဲထိ တတဲထ ဘာသံမတ္တွတိ? ဘ်ဖွာဏာတ်၊ ဘတဲထိ ဖဏုသဲသေသု သံမတ္တွ, ဏတဲထိ တတဲထ ဘာသံမတ္တွတိ? ဏ ဂေမဲ မတဲတပဲပေ ...ပေ ...၊

၇၈၀၊ ဘတဲထိ ဝေမေသု ပဲဖာတိပဲတာ မေဇဖာဇီတိ? ဘ်ဖွာဏာတ်၊ ဘတဲထိ ဝေမေသု ပဲဖာတိပဲတ္တွတိ? ဏ ဂေမဲ မတဲတပဲပေ ...ပေ ...၊

ဘတဲထိ ဝေမေသု သုဇာဖေဇယဖတ္ထဒ္ဒပဖဲာဇာဇာဏ မေဇဖာဇီတိ? ဘ်ဖွာဏာတ်၊ ဘတဲထိ ဝေမေသု သုဇာဖေဇယဖတ္ထဒ္ဒပဖဲာဇာဇာဏဏာတိ? ဏ ဂေမဲ မတဲတပဲပေ ...ပေ ...၊

ဏတဲထိ ဝေမေသု ပဲဖာတိပဲတ္တွတိ? ဘ်ဖွာဏာတ်၊ ဏတဲထိ ဝေမေသု ပဲဖာတိပဲတာ မေဇဖာဇီတိ? ဏ ဂေမဲ မတဲတပဲပေ ...ပေ ...၊

ဏတ်ာထိ ဝေမေသု သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇကဏ်တိ? ဘ်ဖဏ်တ်။ ဏတ်ာထိ ဝေမေသု သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇဏ် မေတဖဟီတိ? ဏ ဟေမံ မတ်ာတဗ္ဗေ ...ပေ ...။

ဘတ်ာထိ ဖဏုသ်ဿေသု ပ်ဖ်တိပ်တ် မေတဖဟီ, ဘတ်ာထိ တတ်ာထ ပ်ဖ်တိပ်တ္တိ? ဘ်ဖဏ်တ်။ ဘတ်ာထိ ဝေမေသု ပ်ဖ်တိပ်တ် မေတဖဟီ, ဘတ်ာထိ တတ်ာထ ပ်ဖ်တိပ်တ္တိ? ဏ ဟေမံ မတ်ာတဗ္ဗေ ...ပေ ...။

ဘတ်ာထိ ဖဏုသ်ဿေသု သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇဏ် မေတဖဟီ, ဘတ်ာထိ တတ်ာထ သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇကဏ်တိ? ဘ်ဖဏ်တ်။ ဘတ်ာထိ ဝေမေသု သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇဏ် မေတဖဟီ, ဘတ်ာထိ တတ်ာထ သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇကဏ်တိ? ဏ ဟေမံ မတ်ာတဗ္ဗေ ...ပေ ...။

ဘတ်ာထိ ဝေမေသု ပ်ဖ်တိပ်တ် မေတဖဟီ, ဏတ်ာထိ တတ်ာထ ပ်ဖ်တိပ်တ္တိ? ဘ်ဖဏ်တ်။ ဘတ်ာထိ ဖဏုသ်ဿေသု ပ်ဖ်တိပ်တ် မေတဖဟီ, ဏတ်ာထိ တတ်ာထ ပ်ဖ်တိပ်တ္တိ? ဏ ဟေမံ မတ်ာတဗ္ဗေ ...ပေ ...။

ဘတ်ာထိ ဝေမေသု သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇဏ် မေတဖဟီ, ဏတ်ာထိ တတ်ာထ သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇကဏ်တိ? ဘ်ဖဏ်တ်။ ဘတ်ာထိ ဖဏုသ်ဿေသု သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇဏ် မေတဖဟီ, ဏတ်ာထိ တတ်ာထ သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇကဏ်တိ? ဏ ဟေမံ မတ်ာတဗ္ဗေ ...ပေ ...။

ဏတ်ာထိ ဝေမေသု သံမတ္တိ? ဘ်ဖဏ်တ်။ သဗ္ဗေ ဝေမ် ပ်ဖ်တိပ်တိဏ္ဍ ဘဝိဏ်ဏ်ယိဏ္ဍ ဂ်ဖြေသုဖိဗိဗ်ဗ်တိဏ္ဍ ဖုသ်မ်ဝိဏ္ဍ သုတ်ဖြေတယဖ္ဘိဒ္ဒပဖ်ာဇ္ဇေဇ္ဇယိဏ္ဍတိ? ဏ ဟေမံ မတ်ာတဗ္ဗေ ...ပေ ... တေဏ ဟိ ဘတ်ာထိ ဝေမေသု သံမတ္တိ။

သံမဂကာထ ဏိဋ္ဌိတ်။

၁။ တတိယမဂ်ဂ

(၇၄) ၁၁။ ဘာသဗ္ဗဂာထ

୭୮୪। ଅସଞ୍ଞସତ୍ତେସୁ ସଞ୍ଞା ଅତ୍ଥୀତି? ଆମନ୍ତା। ସଞ୍ଞାଭଵୋ ସଞ୍ଞାଗତି ସଞ୍ଞାସତ୍ତାଵାସୋ ସଞ୍ଞାସଂସାରୋ ସଞ୍ଞାୟୋନି ସଞ୍ଞତ୍ତଭାଵପଟିଲାଭୋତି? ନ ହେଵଂ ଵତ୍ତବ୍ବେ ...ପେ ...।

ନନୁ ଅସଞ୍ଞାଭଵୋ ଅସଞ୍ଞାଗତି ଅସଞ୍ଞାସତ୍ତାଵାସୋ ଅସଞ୍ଞାସଂସାରୋ ଅସଞ୍ଞାୟୋନି ଅସଞ୍ଞତ୍ତଭାଵପଟିଲାଭୋତି? ଆମନ୍ତା। ହଞ୍ଚି ଅସଞ୍ଞାଭଵୋ ଅସଞ୍ଞାଗତି ଅସଞ୍ଞାସତ୍ତାଵାସୋ ଅସଞ୍ଞାସଂସାରୋ ଅସଞ୍ଞାୟୋନି ଅସଞ୍ଞତ୍ତଭାଵପଟିଲାଭୋ, ନୋ ଚ ଵତ ରେ ଵତ୍ତବ୍ବେ – ‘‘ଅସଞ୍ଞସତ୍ତେସୁ ସଞ୍ଞା ଅତ୍ଥୀ’’ତି।

ଅସଞ୍ଞସତ୍ତେସୁ ସଞ୍ଞା ଅତ୍ଥୀତି? ଆମନ୍ତା। ପଞ୍ଚଵୋକାରଭଵୋ ଗତି ସତ୍ତାଵାସୋ ସଂସାରୋ ୟୋନି ଅତ୍ତଭାଵପଟିଲାଭୋତି? ନ ହେଵଂ ଵତ୍ତବ୍ବେ ...ପେ ...।

ନନୁ ଏକଵୋକାରଭଵୋ ଗତି ସତ୍ତାଵାସୋ ସଂସାରୋ ୟୋନି ଅତ୍ତଭାଵପଟିଲାଭୋତି? ଆମନ୍ତା। ହଞ୍ଚି ଏକଵୋକାରଭଵୋ ଗତି ସତ୍ତାଵାସୋ ସଂସାରୋ ୟୋନି ଅତ୍ତଭାଵପଟିଲାଭୋ, ନୋ ଚ ଵତ ରେ ଵତ୍ତବ୍ବେ – ‘‘ଅସଞ୍ଞସତ୍ତେସୁ ସଞ୍ଞା ଅତ୍ଥୀ’’ତି।

ଅସଞ୍ଞସତ୍ତେସୁ ସଞ୍ଞା ଅତ୍ଥୀତି? ଆମନ୍ତା। ତାୟ ସଞ୍ଞାୟ ସଞ୍ଞାକରଣୀୟଂ କରୋତୀତି? ନ ହେଵଂ ଵତ୍ତବ୍ବେ ...ପେ ...।

୭୮୫। ମନୁସ୍ସେସୁ ସଞ୍ଞା ଅତ୍ଥି, ସୋ ଚ ସଞ୍ଞାଭଵୋ ସଞ୍ଞାଗତି ସଞ୍ଞାସତ୍ତାଵାସୋ ସଞ୍ଞାସଂସାରୋ ସଞ୍ଞାୟୋନି ସଞ୍ଞତ୍ତଭାଵପଟିଲାଭୋତି? ଆମନ୍ତା। ଅସଞ୍ଞସତ୍ତେସୁ ସଞ୍ଞା ଅତ୍ଥି, ସୋ ଚ ସଞ୍ଞାଭଵୋ ସଞ୍ଞାଗତି ସତ୍ତାଵାସୋ ସଂସାରୋ ୟୋନି ଅତ୍ତଭାଵପଟିଲାଭୋତି? ନ ହେଵଂ ଵତ୍ତବ୍ବେ ...ପେ ...।

ମନୁସ୍ସେସୁ ସଞ୍ଞା ଅତ୍ଥି, ସୋ ଚ ପଞ୍ଚଵୋକାରଭଵୋ ଗତି ସତ୍ତାଵାସୋ ସଂସାରୋ ୟୋନି ଅତ୍ତଭାଵପଟିଲାଭୋତି? ଆମନ୍ତା। ଅସଞ୍ଞସତ୍ତେସୁ ସଞ୍ଞା ଅତ୍ଥି, ସୋ ଚ ପଞ୍ଚଵୋକାରଭଵୋ ଗତି ସତ୍ତାଵାସୋ ସଂସାରୋ ୟୋନି ଅତ୍ତଭାଵପଟିଲାଭୋତି? ନ ହେଵଂ ଵତ୍ତବ୍ବେ ...ପେ ...।

ମନୁସ୍ସେସୁ ସଞ୍ଞା ଅତ୍ଥି, ତାୟ ସଞ୍ଞାୟ ସଞ୍ଞାକରଣୀୟଂ କରୋତୀତି? ଆମନ୍ତା। ଅସଞ୍ଞସତ୍ତେସୁ ସଞ୍ଞା ଅତ୍ଥି, ତାୟ ସଞ୍ଞାୟ ସଞ୍ଞାକରଣୀୟଂ କରୋତୀତି? ନ ହେଵଂ ଵତ୍ତବ୍ବେ ...ପେ ...।

ဘာသဇ်ဇာသတ်တေသု သဇ်ဇ် ဘတ်ထိ, သွံ ဝ ဘာသဇ်ဇာအမ္ဗ ဘာသဇ်ဇာဂတိ ဘာသဇ်ဇာသတ်တ်မ်သွံ ဘာသဇ်ဇာသံသဏ္ဍ ဘာသဇ်ဇာယွဏ္ဍ ဘာသဇ်ဇာတ်တအ်မပဏ္ဍိလ်အတိ? ဘ်ဖေဏ္ဍတ်။ ဖေဏုသ်သေသု သဇ်ဇ် ဘတ်ထိ, သွံ ဝ ဘာသဇ်ဇာအမ္ဗ ဘာသဇ်ဇာဂတိ ...ပေ... ဘာသဇ်ဇာတ်တအ်မပဏ္ဍိလ်အတိ? ဏ ဟေမံ မတ်တပ်ဖေ ...ပေ...။

ဘာသဇ်ဇာသတ်တေသု သဇ်ဇ် ဘတ်ထိ, သွံ ဝ ဘောကမ္ဗက်ဏအမ္ဗ ဂတိ သတ်တ်မ်သွံ သံသဏ္ဍ ယွဏ္ဍ ဘတ်တအ်မပဏ္ဍိလ်အတိ? ဘ်ဖေဏ္ဍတ်။ ဖေဏုသ်သေသု သဇ်ဇ် ဘတ်ထိ, သွံ ဝ ဘောကမ္ဗက်ဏအမ္ဗ ဂတိ ...ပေ... ဘတ်တအ်မပဏ္ဍိလ်အတိ? ဏ ဟေမံ မတ်တပ်ဖေ ...ပေ...။

ဘာသဇ်ဇာသတ်တေသု သဇ်ဇ် ဘတ်ထိ, ဏ ဝ တ်ယ သဇ်ဇ်ယ သဇ်ဇ်ကဏဏီယံ ကဏ္ဍတီတိ? ဘ်ဖေဏ္ဍတ်။ ဖေဏုသ်သေသု သဇ်ဇ် ဘတ်ထိ, ဏ ဝ တ်ယ သဇ်ဇ်ယ သဇ်ဇ်ကဏဏီယံ ကဏ္ဍတီတိ? ဏ ဟေမံ မတ်တပ်ဖေ ...ပေ...။

၇၈၇။ ဏ မတ်တပ်ပံ – ''ဘာသဇ်ဇာသတ်တေသု သဇ်ဇ် ဘတ်ထိ''တိ? ဘ်ဖေဏ္ဍတ်။ ဏဏု မုတ်တံ အဂမတ် – ''သဏ္ဍတိ, အိက်ဂမေ, ဘာသဇ်ဇာသတ်တ် ဏ်ဖ ဝေမ်; သဇ်ဇုပ်ပ်ဘ် ဝ ပဏ တေ ဝေမ် တဖ်ဂ် က်ယ် ဝမဏ္ဍတိ''တိ [ဉီ။ ဏိ။ ၇။၆၈]! ဘတ်ထေမ သုတ်တဏ္ဍတ္ထတိ? ဘ်ဖေဏ္ဍတ်။ တေဏ ဂိ ဘာသဇ်ဇာသတ်တေသု သဇ်ဇ် ဘတ်ထီတိ။

ဘာသဇ်ဇာသတ်တေသု သဇ်ဇ် ဘတ်ထီတိ? ကိဇ်ဝိ [ကဇ်ဝိ (သျံ။)] က်လေ ဘတ်ထိ, ကိဇ်ဝိ က်လေ ဏတ်ထီတိ။ ကိဇ်ဝိ က်လေ သဇ်ဇာသတ်တ် ကိဇ်ဝိ က်လေ ဘာသဇ်ဇာသတ်တ်, ကိဇ်ဝိ က်လေ သဇ်ဇာအမ္ဗ ကိဇ်ဝိ က်လေ ဘာသဇ်ဇာအမ္ဗ, ကိဇ်ဝိ က်လေ ပဇ်ဝမ္ဗက်ဏအမ္ဗ ကိဇ်ဝိ က်လေ ဘောကမ္ဗက်ဏအမ္ဗတိ? ဏ ဟေမံ မတ်တပ်ဖေ ...ပေ...။

ဘာသဇ်ဇာသတ်တေသု သဇ်ဇ် ကိဇ်ဝိ က်လေ ဘတ်ထိ, ကိဇ်ဝိ က်လေ ဏတ်ထီတိ? ဘ်ဖေဏ္ဍတ်။ ကံ က်လံ ဘတ်ထိ, ကံ က်လံ ဏတ်ထီတိ? ဍုတိက်လေ ဘုပပတ်တိက်လေ ဘတ်ထိ, ဇီတိက်လေ ဏတ်ထီတိ။ ဍုတိက်လေ ဘုပပတ်တိက်လေ သဇ်ဇာသတ်တ်, ဇီတိက်လေ ဘာသဇ်ဇာသတ်တ်; ဍုတိက်လေ ဘုပပတ်တိက်လေ သဇ်ဇာအမ္ဗ, ဇီတိက်လေ ဘာသဇ်ဇာအမ္ဗ; ဍုတိက်လေ ဘုပပတ်တိက်လေ ပဇ်ဝမ္ဗက်ဏအမ္ဗ, ဇီတိက်လေ ဘောကမ္ဗက်ဏအမ္ဗတိ? ဏ ဟေမံ မတ်တပ်ဖေ ...ပေ...။

ဘာသဇ်ဇာကထ် ဏိဋ္ဌဇီတ်။

၃။ တတိယဝဂ္ဂ

(၃၃) ၁၂။ နေဝသညာနာသညာယတနကထာ

၃၈၉။ နေဝသညာနာသညာယတနေ န ဝတ္တဗ္ဗံ – ‘‘သညာ အတ္ထီ’’တိ? အာမန္တာ။ အသညာဘဝေါ အသညာဂတိ အသညာသတ္တာဝါသော အသညာသံသာရော အသညာယောနိ အသညတ္တဘာဝပဋိလာဘောတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

နနု သညာဘဝေါ သညာဂတိ သညာသတ္တာဝါသော သညာသံသာရော သညာယောနိ သညတ္တဘာဝပဋိလာဘောတိ? အာမန္တာ။ ဟဉ္စိ သညာဘဝေါ သညာဂတိ…ပေ… သညတ္တဘာဝပဋိလာဘော, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘နေဝသညာနာသညာယတနေ န ဝတ္တဗ္ဗံ – ‘သညာ အတ္ထီ’’’တိ။

နေဝသညာနာသညာယတနေ န ဝတ္တဗ္ဗံ – ‘‘သညာ အတ္ထီ’’တိ? အာမန္တာ။ ပဉ္စဝေါကာရဘဝေါ ဂတိ…ပေ… အတ္တဘာဝပဋိလာဘောတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

နနု စတုဝေါကာရဘဝေါ ဂတိ…ပေ… အတ္တဘာဝပဋိလာဘောတိ? အာမန္တာ။ ဟဉ္စိ စတုဝေါကာရဘဝေါ ဂတိ…ပေ… အတ္တဘာဝပဋိလာဘော, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘နေဝသညာနာသညာယတနေ န ဝတ္တဗ္ဗံ – ‘သညာ အတ္ထီ’’’တိ။

၃၉၀။ အသညသတ္တေသု န ဝတ္တဗ္ဗံ – ‘‘သညာ အတ္ထီ’’, သော စ အသညာဘဝေါ အသညာဂတိ အသညာသတ္တာဝါသော အသညာသံသာရော အသညာယောနိ အသညတ္တဘာဝပဋိလာဘောတိ? အာမန္တာ။ နေဝသညာနာသညာယတနေ န ဝတ္တဗ္ဗံ – ‘‘သညာ အတ္ထီ,’’ သော စ အသညာဘဝေါ အသညာဂတိ အသညာသတ္တာဝါသော အသညာသံသာရော အသညာယောနိ အသညတ္တဘာဝပဋိလာဘောတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

အသညသတ္တေသု န ဝတ္တဗ္ဗံ – ‘‘သညာ အတ္ထီ,’’ သော စ ဧကဝေါကာရဘဝေါ ဂတိ…ပေ… အတ္တဘာဝပဋိလာဘောတိ? အာမန္တာ။ နေဝသညာနာသညာယတနေ န ဝတ္တဗ္ဗံ – ‘‘သညာ အတ္ထီ,’’ သော စ ဧကဝေါကာရဘဝေါ ဂတိ သတ္တာဝါသော သံသာရော ယောနိ အတ္တဘာဝပဋိလာဘောတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

နေဝသညာနာသညာယတနေ န ဝတ္တဗ္ဗံ – ‘‘သညာ အတ္ထီ,’’ သော စ သညာဘဝေါ သညာဂတိ…ပေ… သညတ္တဘာဝပဋိလာဘောတိ? အာမန္တာ။

ဘာသဗ်ဗာသတ်တေသု ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထိ,’’ သွ် ၁ သဗ်ဗ်ဘာမွှ သဗ်ဗ်ဂတိ . . . ပေ . . . သဗ်ဗတ်တဘ်မပဇ္ဇိလ်ဘာတိ ? ဏ ဂေမံ မတ်တပိပေ . . . ပေ . . . ।

ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဆေ ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထိ,’’ သွ် ၁ ၁တုမွှက်တဘာမွှ ဂတိ . . . ပေ . . . ဘာတ်တဘ်မပဇ္ဇိလ်ဘာတိ ? ဘ်ဖဏ်တ် । ဘာသဗ်ဗာသတ်တေသု ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထိ,’’ သွ် ၁ ၁တုမွှက်တဘာမွှ ဂတိ . . . ပေ . . . ဘာတ်တဘ်မပဇ္ဇိလ်ဘာတိ ? ဏ ဂေမံ မတ်တပိပေ . . . ပေ . . . ।

ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဆေ ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထီ’’တိ ? ဘ်ဖဏ်တ် । ဏဏု ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှတိ ? ဘ်ဖဏ်တ် । ဟဗ်ဘိ ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ, ဏွ် ၁ မတ ဖေ မတ်တပိပေ – ‘‘ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဆေ ဏ မတ်တပိပ် – ‘သဗ်ဗ် ဘာတ်ထီ’’’တိ ।

၇၆၈ । ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဆေ ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထီ’’တိ ? ဘ်ဖဏ်တ် । ဘ်က်သ်ဏဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ ဘ်က်သ်ဏဗ်ဗ်ယတဆေ ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထီ’’တိ ? ဏ ဂေမံ မတ်တပိပေ . . . ပေ . . . ।

ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ, ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဆေ ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထီ’’တိ ? ဘ်ဖဏ်တ် । ဗိဗ်ဗ်ဏဗ်ဗ်ယတဏ် . . . ပေ . . . ဘ်ကိဗ်၁ဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ, ဘ်ကိဗ်၁ဗ်ဗ်ယတဆေ ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထီ’’တိ ? ဏ ဂေမံ မတ်တပိပေ . . . ပေ . . . ।

ဘ်က်သ်ဏဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ, ဘာတ်ထိ တတ်ထ သဗ်ဗ်တိ ? ဘ်ဖဏ်တ် । ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ, ဘာတ်ထိ တတ်ထ သဗ်ဗ်တိ ? ဏ ဂေမံ မတ်တပိပေ . . . ပေ . . . ।

ဗိဗ်ဗ်ဏဗ်ဗ်ယတဏ် . . . ပေ . . . ဘ်ကိဗ်၁ဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ, ဘာတ်ထိ တတ်ထ သဗ်ဗ်တိ ? ဘ်ဖဏ်တ် । ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ, ဘာတ်ထိ တတ်ထ သဗ်ဗ်တိ ? ဏ ဂေမံ မတ်တပိပေ . . . ပေ . . . ।

ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဆေ ဏ မတ်တပိပ် – ‘‘သဗ်ဗ် ဘာတ်ထီ’’တိ မ် ‘‘ဏတ်ထီ’’တိ မ်တိ ? ဘ်ဖဏ်တ် । ဏဏု ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှတိ ? ဘ်ဖဏ်တ် । ဟဗ်ဘိ ဆေမသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် ၁တုမွှက်တဘာမွှ, ဏွ် ၁ မတ ဖေ

ဗတ်ာတပိပေ – ''ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဓေ ဏ ဗတ်ာတပိပ် – 'သဲဇ်ဇ် ဘတ်ာထိ'တိ ဖ 'ဏတ်ာထိ'တိ ဖ''တိ၊

ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဏ် ဎတုမ္ဗဂ်တာဘမ္ဗ, ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဓေ ဏ ဗတ်ာတပိပ် – ''သဲဇ်ဇ် ဘတ်ာထိ''တိ ဖ ''ဏတ်ာထိ''တိ ဖတိ? ဘ်ဖ္ဏာတ်၊ ဘ်ဂ်သ်ဏဲဎ်ယတဏ် ...ပေ... ဖိဲဇ်ဇ်ဗဲဎ်ယတဏ် ...ပေ... ဘ်ဂ်ိဲဎဲဇ်ဇ်ယတဏ် ဎတုမ္ဗဂ်တာဘမ္ဗ, ဘ်ဂ်ိဲဎဲဇ်ဇ်ယတဓေ ဏ ဗတ်ာတပိပ် – ''သဲဇ်ဇ် ဘတ်ာထိ''တိ ဖ ''ဏတ်ာထိ''တိ ဖတိ? ဏ ဂေမ် ဗတ်ာတပိပေ ...ပေ...၊

ဘ်ဂ်သ်ဏဲဎ်ယတဏ် ဎတုမ္ဗဂ်တာဘမ္ဗ, ဘတ်ာထိ တတ်ာထ သဲဇ်ဇ်တိ? ဘ်ဖ္ဏာတ်၊ ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဏ် ဎတုမ္ဗဂ်တာဘမ္ဗ, ဘတ်ာထိ တတ်ာထ သဲဇ်ဇ်တိ? ဏ ဂေမ် ဗတ်ာတပိပေ ...ပေ...၊

ဖိဲဇ်ဇ်ဗဲဎ်ယတဏ် ...ပေ... ဘ်ဂ်ိဲဎဲဇ်ဇ်ယတဏ် ဎတုမ္ဗဂ်တာဘမ္ဗ, ဘတ်ာထိ တတ်ာထ သဲဇ်ဇ်တိ? ဘ်ဖ္ဏာတ်၊ ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဏ် ဎတုမ္ဗဂ်တာဘမ္ဗ, ဘတ်ာထိ တတ်ာထ သဲဇ်ဇ်တိ? ဏ ဂေမ် ဗတ်ာတပိပေ ...ပေ...၊

ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဓေ ဏ ဗတ်ာတပိပ် [ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဓေ ဗတ်ာတပိပ် (?)] – ''သဲဇ်ဇ် ဘတ်ာထိ''တိ ဖ ''ဏတ်ာထိ''တိ ဖတိ? ဘ်ဖ္ဏာတ်၊ ဏဏု ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဏဏ်တိ? ဘ်ဖ္ဏာတ်၊ ဂဲဇ်ဿိ ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဏ်, တေဏ ဗတ ဓေ ဗတ်ာတပိပေ – ''ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဓေ ဏ ဗတ်ာတပိပ် – 'သဲဇ်ဇ် ဘတ်ာထိ'တိ ဖ 'ဏတ်ာထိ'တိ ဖ''တိ၊

ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဏဏ်တိ ဂတ္တ ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဓေ ဏ ဗတ်ာတပိပ် – ''သဲဇ်ဇ် ဘတ်ာထိ''တိ ဖ ''ဏတ်ာထိ''တိ ဖတိ? ဘ်ဖ္ဏာတ်၊ ဘဉဂ်ဂဖ္ဘုဂ် မောဏ်တိ ဂတ္တ ဘဉဂ်ဂဖ္ဘုဂ်ယ မောဏ်ယ [ဘဉဂ်ဂဖ္ဘုဂ် မောဏ် (သီ၊ ဂ၊)] ဏ ဗတ်ာတပိပ် – ''မောဏ်''တိ ဖ ''ဘမောဏ်''တိ ဖတိ? ဏ ဂေမ် ဗတ်ာတပိပေ ...ပေ...၊

ဓေမာသဲဇ်ဇ်ာဏ်သဲဇ်ဇ်ယတဏဂထ ဏိဋ္ဌိတ်၊

တတိယဗဂ်ဂ၊

တသ်သုဒ်ဘ်ဏ် –

𑄝𑄣𑄁 𑄥𑅅𑄙𑅅𑄢𑄕𑄁 𑄃𑄢𑄨𑄡𑄁, 𑄥𑄢𑅅𑄉𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄤𑄨𑄟𑄪𑄌𑄴𑄌𑄖𑄨;
𑄤𑄨𑄟𑄪𑄖𑄴𑄖𑄁 𑄤𑄨𑄟𑄪𑄌𑄴𑄌𑄟𑅅𑄚𑄁, 𑄃𑄖𑄴𑄗𑄨 𑄌𑄨𑄖𑄴𑄖𑄁 𑄤𑄨𑄟𑄪𑄌𑄴𑄌𑄟𑅅𑄚𑄁𑅁

𑄃𑄑𑄴𑄒𑄟𑄇𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥, 𑄘𑄨𑄑𑄴𑄒𑄨𑄛𑄢𑄨𑄡𑄪𑄑𑄴𑄒𑅅𑄚𑄁 𑄛𑄦𑄩𑄚𑄁;
𑄃𑄑𑄴𑄒𑄟𑄇𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥, 𑄚𑄖𑄴𑄗𑄨 𑄛𑄐𑄴𑄌𑄨𑄚𑄴𑄘𑄴𑄢𑄨𑄡𑅅𑄚𑄨 𑄌𑄇𑄴𑄈𑄪𑄁𑅁

𑄥𑄮𑄖𑄁 𑄙𑄟𑄴𑄟𑄪𑄛𑄖𑄴𑄗𑄘𑄴𑄙𑄁, 𑄡𑄗𑅅𑄇𑄟𑄴𑄟𑄫𑄛𑄉𑄖𑄁 𑄐𑅅𑄕𑄁;
𑄘𑄬𑄤𑄬𑄥𑄪 𑄥𑄁𑄤𑄢𑄮 𑄃𑄥𑄐𑄴𑄐-𑄥𑄖𑄴𑄖𑄬𑄥𑄪 𑄥𑄐𑄴𑄐𑅅 𑄆𑄤𑄟𑄬𑄤 𑄃𑅅𑄡𑄖𑄚𑄚𑄴𑄖𑄨𑅁

𑄺𑅁 𑄌𑄖𑄪𑄖𑄴𑄗𑄤𑄉𑄴𑄉𑄮

(𑄹𑄽) 𑄷𑅁 𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅𑄖𑄨𑄇𑄗𑅅

𑄹𑄾𑄽𑅁 𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄉𑄨𑄦𑄨𑄥𑄁𑄡𑄮𑄎𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄉𑄨𑄦𑄨𑄥𑄁𑄡𑄮𑄎𑄚𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄚𑄖𑄴𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄉𑄨𑄦𑄨𑄥𑄁𑄡𑄮𑄎𑄚𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅’’𑄖𑄨𑅁

𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑄖𑄮 𑄉𑄨𑄦𑄨𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄛𑄦𑄩𑄚𑄁 𑄅𑄌𑄴𑄍𑄨𑄚𑄴𑄚𑄟𑄫𑄣𑄁 𑄖𑅅𑄣𑅅𑄤𑄖𑄴𑄗𑄪𑄇𑄖𑄁 𑄃𑄚𑄞𑅅𑄤𑄁𑄇𑄖𑄁 𑄃𑅅𑄡𑄖𑄨𑄁 𑄃𑄚𑄪𑄛𑄴𑄛𑅅𑄘𑄙𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑄖𑄮 𑄉𑄨𑄦𑄨𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄛𑄦𑄩𑄚𑄁 𑄅𑄌𑄴𑄍𑄨𑄚𑄴𑄚𑄟𑄫𑄣𑄁 𑄖𑅅𑄣𑅅𑄤𑄖𑄴𑄗𑄪𑄇𑄖𑄁 𑄃𑄚𑄞𑅅𑄤𑄁𑄇𑄖𑄁 𑄃𑅅𑄡𑄖𑄨𑄁 𑄃𑄚𑄪𑄛𑄴𑄛𑅅𑄘𑄙𑄟𑄴𑄟𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅’’𑄖𑄨𑅁

𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄉𑄨𑄦𑄩 𑄉𑄨𑄦𑄨𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄴𑄛𑄦𑅅𑄡 𑄘𑄨𑄑𑄴𑄒𑄬𑄤 𑄙𑄟𑄴𑄟𑄬 𑄘𑄪𑄇𑄴𑄈𑄥𑄴𑄥𑄚𑄴𑄖𑄇𑄢𑄮𑄖𑄨 [𑄟𑅁 𑄚𑄨𑅁 𑄸𑅁𑄷𑄾𑄸]? 𑄚𑄖𑄴𑄗𑄨𑅁 𑄦𑄐𑄴𑄌𑄨 𑄚𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄉𑄨𑄦𑄩 𑄉𑄨𑄦𑄨𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄴𑄛𑄦𑅅𑄡 𑄘𑄨𑄑𑄴𑄒𑄬𑄤 𑄙𑄟𑄴𑄟𑄬 𑄘𑄪𑄇𑄴𑄈𑄥𑄴𑄥𑄚𑄴𑄖𑄇𑄢𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅’’𑄖𑄨𑅁

𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄌𑄴𑄍𑄉𑄮𑄖𑄴𑄖𑄮 𑄛𑄢𑄨𑄝𑄴𑄝𑅅𑄎𑄇𑄮 𑄞𑄉𑄤𑄚𑄴𑄖𑄁 𑄆𑄖𑄘𑄤𑄮𑄌 – ‘‘𑄃𑄖𑄴𑄗𑄨 𑄚𑄪 𑄈𑄮, 𑄞𑄮 𑄉𑄮𑄖𑄟, 𑄇𑄮𑄌𑄨 𑄉𑄨𑄦𑄩 𑄉𑄨𑄦𑄨𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄴𑄛𑄦𑅅𑄡 𑄇𑅅𑄡𑄥𑄴𑄥 𑄞𑄬𑄘𑅅 𑄘𑄪𑄇𑄴𑄈𑄥𑄴𑄥𑄚𑄴𑄖𑄇𑄢𑄮’’𑄖𑄨? ‘‘𑄚𑄖𑄴𑄗𑄨 𑄈𑄮, 𑄤𑄌𑄴𑄍, 𑄇𑄮𑄌𑄨 𑄉𑄨𑄦𑄩

ᨣᩥᩉᩥᩈᩴᨿᩮᩣᨩᨶᩴ ᩋᨷ᩠ᨷᩉᩣᨿ ᨠᩣᨿᩔ ᨽᩮᨴᩣ ᨴᩩᨠ᩠ᨡᩔᨶ᩠ᨲᨠᩁᩮᩣ’’ᨲᩥ। ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᩮᨶ ᩉᩥ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᨣᩥᩉᩥᩔ ᩋᩁᩉᩣ’’ᨲᩥ।

ᨣᩥᩉᩥᩔ ᩋᩁᩉᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᩁᩉᩣ ᨾᩮᨳᩩᨶᩴ ᨵᨾ᩠ᨾᩴ ᨷᨭᩥᩈᩮᩅᩮᨿ᩠ᨿ, ᨾᩮᨳᩩᨶᩴ ᩋᩩᨷ᩠ᨷᩣᨴᩮᨿ᩠ᨿ, ᨷᩩᨲ᩠ᨲᩈᨾ᩠ᨻᩣᨵᩈᨿᨶᩴ ᩋᨩ᩠ᨫᩣᩅᩈᩮᨿ᩠ᨿ, ᨠᩣᩈᩥᨠᨧᨶ᩠ᨴᨶᩴ ᨷᨧ᩠ᨧᨶᩩᨽᩅᩮᨿ᩠ᨿ, ᨾᩣᩃᩣᨣᨶ᩠ᨵᩅᩥᩃᩮᨷᨶᩴ ᨵᩣᩁᩮᨿ᩠ᨿ, ᨩᩣᨲᩁᩪᨷᩁᨩᨲᩴ ᩈᩣᨴᩥᨿᩮᨿ᩠ᨿ, ᩋᨩᩮᩊᨠᩴ ᨷᨭᩥᨣ᩠ᨣᨱ᩠ᩉᩮᨿ᩠ᨿ, ᨠᩩᨠ᩠ᨠᩩᨭᩈᩪᨠᩁᩴ ᨷᨭᩥᨣ᩠ᨣᨱ᩠ᩉᩮᨿ᩠ᨿ, ᩉᨲ᩠ᨳᩥᨣᩅᩔᩅᩊᩅᩴ ᨷᨭᩥᨣ᩠ᨣᨱ᩠ᩉᩮᨿ᩠ᨿ, ᨲᩥᨲ᩠ᨲᩥᩁᩅᨭ᩠ᨭᨠᨾᩮᩣᩁᨠᨷᩥᨬ᩠ᨩᩁᩴ [... ᨠᨷᩥᨬ᩠ᨩᩃᩴ (ᩈ᩠ᨿᩣ। ᨠᩴ। ᨷᩦ।)] ᨷᨭᩥᨣ᩠ᨣᨱ᩠ᩉᩮᨿ᩠ᨿ, ᨧᩥᨲ᩠ᨲᩅᩣᩊᨯᨾ᩠ᨻᩃᨿᨭ᩠ᨮᩥᩴ [ᨷᩦᨲᩅᩣᩊᨯᨾ᩠ᨻᩃᨿᨭ᩠ᨮᩥᨠᩴ (ᩈ᩠ᨿᩣ। ᨠᩴ। ᨷᩦ।)] ᨵᩣᩁᩮᨿ᩠ᨿ, ᩒᨴᩣᨲᩣᨶᩥ ᩅᨲ᩠ᨳᩣᨶᩥ ᨴᩦᨥᨴᩈᩣᨶᩥ ᨵᩣᩁᩮᨿ᩠ᨿ, ᨿᩣᩅᨩᩦᩅᩴ ᩋᨣᩣᩁᩥᨿᨽᩪᨲᩮᩣ ᩋᩔᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ।

ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᨣᩥᩉᩥᩔ ᩋᩁᩉᩣ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᨿᩈᩮᩣ ᨠᩩᩃᨷᩩᨲ᩠ᨲᩮᩣ, ᩋᩩᨲ᩠ᨲᩥᨿᩮᩣ ᨣᩉᨷᨲᩥ, ᩈᩮᨲᩩ ᨾᩣᨱᩅᩮᩣ, ᨣᩥᩉᩥᨻ᩠ᨿᨬ᩠ᨩᨶᩮᨶ ᩋᩁᩉᨲ᩠ᨲᩴ ᨷᨲ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᨿᩈᩮᩣ ᨠᩩᩃᨷᩩᨲ᩠ᨲᩮᩣ, ᩋᩩᨲ᩠ᨲᩥᨿᩮᩣ ᨣᩉᨷᨲᩥ, ᩈᩮᨲᩩ ᨾᩣᨱᩅᩮᩣ, ᨣᩥᩉᩥᨻ᩠ᨿᨬ᩠ᨩᨶᩮᨶ ᩋᩁᩉᨲ᩠ᨲᩴ ᨷᨲ᩠ᨲᩮᩣ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨣᩥᩉᩥᩔ ᩋᩁᩉᩣ’’ᨲᩥ।

ᨣᩥᩉᩥᩔ ᩋᩁᩉᩣᨲᩥᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ।

᪔। ᨧᨲᩩᨲ᩠ᨳᩅᨣ᩠ᨣᩮᩣ

(᪓᪕) ᪒। ᩋᩩᨷᨷᨲ᩠ᨲᩥᨠᨳᩣ

᪓᪘᪘। ᩈᩉ ᩋᩩᨷᨷᨲ᩠ᨲᩥᨿᩣ ᩋᩁᩉᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩉ ᩋᩩᨷᨷᨲ᩠ᨲᩥᨿᩣ ᩈᩮᩣᨲᩣᨷᨶ᩠ᨶᩮᩣ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ।

ᩈᩉ ᩋᩩᨷᨷᨲ᩠ᨲᩥᨿᩣ ᩋᩁᩉᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩉ ᩋᩩᨷᨷᨲ᩠ᨲᩥᨿᩣ ᩈᨠᨴᩣᨣᩣᨾᩦ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ।

ᩈᩉ ᩋᩩᨷᨷᨲ᩠ᨲᩥᨿᩣ ᩋᩁᩉᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩉ ᩋᩩᨷᨷᨲ᩠ᨲᩥᨿᩣ ᩋᨶᩣᨣᩣᨾᩦ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ।

သဂ ဘုပပတိတိယဲ သွတ်ပဏ်ဏ္ဍ ဏ ဟွတီတိ? ဘ်ဖွဏ်တ်၊ ဟဆ်ဗွ် သဂ ဘုပပတိတိယဲ သွတ်ပဏ်ဏ္ဍ ဏ ဟွတိ, ဏ္ဍ ဃ ဗတ ဏေ ဗတိတဗ်ဖေ – ''သဂ ဘုပပတိတိယဲ ဘဏဟ်''တိ၊

သဂ ဘုပပတိတိယဲ သဏဘ်ဂ်ဖ် ဏ ဟွတီတိ? ဘ်ဖွဏ်တ်၊ ဟဆ်ဗွ် သဂ ဘုပပတိတိယဲ သဏဘ်ဂ်ဖ် ဏ ဟွတိ, ဏ္ဍ ဃ ဗတ ဏေ ဗတိတဗ်ဖေ – ''သဂ ဘုပပတိတိယဲ ဘဏဟ်''တိ၊

သဂ ဘုပပတိတိယဲ ဘဏ်ဂ်ဖ် ဏ ဟွတီတိ? ဘ်ဖွဏ်တ်၊ ဟဆ်ဗွ် သဂ ဘုပပတိတိယဲ ဘဏ်ဂ်ဖ် ဏ ဟွတိ, ဏ္ဍ ဃ ဗတ ဏေ ဗတိတဗ်ဖေ – ''သဂ ဘုပပတိတိယဲ ဘဏဟ်''တိ၊

၇၈-၈၊ သဂ ဘုပပတိတိယဲ ဘဏဟ်တိ? ဘ်ဖွဏ်တ်၊ သံဏိပုတ်တွ ထေဏွ သဂ ဘုပပတိတိယဲ ဘဏဟ်တိ? ဏ ဟေမံ ဗတိတဗ်ဖေ၊ ဖဟ်ဖွဂ်ဂလ်လ်ဏ္ဍ ထေဏွ ...ပေ... ဖဟ်ကသ်သပွ ထေဏွ ...ပေ... ဖဟ်ကစ်စ်ဏ္ဍ ထေဏွ ...ပေ... ဖဟ်ကွဇ္ဇဇိကွ ထေဏွ ...ပေ... ဖဟ်ပဏ်ထကွ ထေဏွ သဂ ဘုပပတိတိယဲ ဘဏဟ်တိ? ဏ ဟေမံ ဗတိတဗ်ဖေ ...ပေ...၊

သံဏိပုတ်တွ ထေဏွ ဏ သဂ ဘုပပတိတိယဲ ဘဏဟ်တိ? ဘ်ဖွဏ်တ်၊ ဟဆ်ဗွ် သံဏိပုတ်တွ ထေဏွ ဏ သဂ ဘုပပတိတိယဲ ဘဏဟ်, ဏ္ဍ ဃ ဗတ ဏေ ဗတိတဗ်ဖေ – ''သဂ ဘုပပတိတိယဲ ဘဏဟ်''တိ၊

ဖဟ်ဖွဂ်ဂလ်လ်ဏ္ဍ ထေဏွ ...ပေ... ဖဟ်ကသ်သပွ ထေဏွ ...ပေ... ဖဟ်ကစ်စ်ဏ္ဍ ထေဏွ ...ပေ... ဖဟ်ကွဇ္ဇဇိကွ ထေဏွ ...ပေ... ဖဟ်ပဏ်ထကွ ထေဏွ ဏ သဂ ဘုပပတိတိယဲ ဘဏဟ်တိ? ဘ်ဖွဏ်တ်၊ ဟဆ်ဗွ် ဖဟ်ပဏ်ထကွ ထေဏွ ဏ သဂ ဘုပပတိတိယဲ ဘဏဟ်, ဏ္ဍ ဃ ဗတ ဏေ ဗတိတဗ်ဖေ – ''သဂ ဘုပပတိတိယဲ ဘဏဟ်''တိ၊

၇၈၀၊ သဂ ဘုပပတိတိယဲ ဘဏဟ်တိ? ဘ်ဖွဏ်တ်၊ ဘုပပတိတေသိယေဏ စိတိတေဏ ဘဏဂတိတံ သစ်ခ်ိကဏွတိ လွက်ယေဏ သံသဗေဏ ...ပေ... သံက်လေသိယေဏ်တိ? ဏ ဟေမံ ဗတိတဗ်ဖေ ...ပေ...၊

သဂ ဘုပပတိတိယံ ဘဇဂ်တိ? ဘ်ဖ္မ၀ာတ်။ ဘုပပတိတောသိယံ ဝိတ်တံ ၀ာိယုံ၀ာိက် ဇယဂ်ဖိ ပွဂဂ်ဖိ ဘပဗယဂ်ဖိ ဘ၀ာသမ် ...ပေ... ဘသံက်လေသိယ၀ာတိ? ၀ာ ဂေမ် မတ်တပိပေ ...ပေ...။

၀ာ၀ာ ဘုပပတ်တောသိယံ ဝိတ်တံ ဘ၀ာိယုံ၀ာိက် ၀ာ ဇယဂ်ဖိ ၀ာ ပွဂဂ်ဖိ ၀ာ ဘပဗယဂ်ဖိ သံသမ် ...ပေ... သံက်လေသိယ၀ာတိ? ဘ်ဖ္မ၀ာတ်။ ဂဗ်ဝိ ဘုပပတ်တောသိယံ ဝိတ်တံ ဘ၀ာိယုံ၀ာိက် ၀ာ ဇယဂ်ဖိ ၀ာ ပွဂဂ်ဖိ ၀ာ ဘပဗယဂ်ဖိ သံသမ် ...ပေ... သံက်လေသိယံ, ၀ာ် ဗ မတ ဇေ မတ်တပိပေ – ''သဂ ဘုပပတိတိယံ ဘဇဂ်''တိ။

သဂ ဘုပပတိတိယံ ဘဇဂ်တိ? ဘ်ဖ္မ၀ာတ်။ ဘုပပတ်တောသိယေ၀ာ ဝိတ်တော၀ာ ဇာဂ် ပဒဂတိ, ဒွသံ ပဒဂတိ, ဖွဂ် ပဒဂတိ, ဘ၀ာ်တ်တပိပ် ပဒဂတိတိ? ၀ာ ဂေမ် မတ်တပိပေ ...ပေ...။

သဂ ဘုပပတိတိယံ ဘဇဂ်တိ? ဘ်ဖ္မ၀ာတ်။ ဘုပပတ်တောသိယံ ဝိတ်တံ ဖဂဂွ... သတိပဇ္ဇာ၀ာ ...ပေ... သမ်ဖပိပဗ်၀ာ... ဘိဝ်ဒိပ်ဂွ... ဘိ၀ာ်ဒွိယံ... ဗလ်... ပွဒ္ဓယဇ်ဂွတိ? ၀ာ ဂေမ် မတ်တပိပေ ...ပေ...။

သဂ ဘုပပတိတိယံ ဘဇဂ်တိ? ဘ်ဖ္မ၀ာတ်။ ဘုပပတ်တောသိယေ၀ာ ဝိတ်တော၀ာ ဒုက်ခ် ပဇ္ဇိ၀ာတိ, သဖုဘယံ ပဒဂတိ, ၀ာိဂွဒ် သဗဝိဂဇွတိ, ဖဂဂ် ဘ်မေဇတိတိ? ၀ာ ဂေမ် မတ်တပိပေ ...ပေ... သဂ ဘုပပတိတိယံ ဘဇဂ်တိ? ဘ်ဖ္မ၀ာတ်။ ဗုတိဝိတ်တံ ဖဂဂဝိတ်တံ ဘုပပတ်တောသိယံ ဝိတ်တံ ဂလဝိတ်တ၀ာတိ? ၀ာ ဂေမ် မတ်တပိပေ ...ပေ...။

ဘုပပတိတိကထ ၀ာိဇ္ဇာိတ်။

၉။ ဗတုတ်ထမဂ်ဂွ

(၇၈) ၇။ ဘ၀ာသမကထ

၇၈၈။ ဘဇဂတ္တ သဗပေ ဝဖ်ဖ ဘ၀ာသမ်တိ? ဘ်ဖ္မ၀ာတ်။ ဖဂဂွ ဂလ် ၀ာိဗဗ၀ာ, သွတ်ပတိတိဖဂဂွ သွတ်ပတိတိဂလ်, သက်ဒဂ်ဖိဖဂဂွ သက်ဒဂ်ဖိဂလ်, ဘ၀ာဂ်ဖိဖဂဂွ ဘ၀ာဂ်ဖိဂလ်, ဘဇဂတ်တဖဂဂွ ဘဇဂတ်တဂလ်, သတိပဇ္ဇာ၀ာ

𑄥𑄟𑄳𑄟𑄛𑄳𑄛𑄙𑅅𑄚𑄁 𑄄𑄘𑄳𑄙𑄨𑄛𑅅𑄘𑄮 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄁 𑄝𑄣𑄁 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄞𑄉𑄤𑄖𑄮 𑄥𑄝𑄳𑄝𑄬 𑄙𑄟𑄳𑄟𑅅 𑄃𑄚𑅅𑄥𑄤𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄞𑄉𑄤𑄖𑄮 𑄌𑄇𑄳𑄈𑄪𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...। 𑄞𑄉𑄤𑄖𑄮 𑄌𑄇𑄳𑄈𑄪𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄟𑄉𑄳𑄉𑄮 𑄜𑄣𑄁 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁, 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄟𑄉𑄳𑄉𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁 ...𑄛𑄬 ... 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄞𑄉𑄤𑄖𑄮 𑄥𑄮𑄖𑄁 ...𑄛𑄬 ... 𑄞𑄉𑄤𑄖𑄮 𑄊𑅅𑄚𑄁 ... 𑄞𑄉𑄤𑄖𑄮 𑄎𑄨𑄤𑄳𑄦𑅅 ... 𑄞𑄉𑄤𑄖𑄮 𑄇𑅅𑄡𑄮 𑄃𑄚𑅅𑄥𑄤𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄞𑄉𑄤𑄖𑄮 𑄇𑅅𑄡𑄮 𑄃𑄚𑅅𑄥𑄤𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄟𑄉𑄳𑄉𑄮 𑄜𑄣𑄁 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁, 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄟𑄉𑄳𑄉𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁 ...𑄛𑄬 ... 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄞𑄉𑄤𑄖𑄮 𑄇𑅅𑄡𑄮 𑄃𑄚𑅅𑄥𑄤𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄞𑄉𑄤𑄖𑄮 𑄇𑅅𑄡𑄮 𑄛𑄉𑄳𑄉𑄦𑄚𑄨𑄉𑄳𑄉𑄦𑄪𑄛𑄉𑄮 𑄍𑄬𑄘𑄚𑄞𑄬𑄘𑄚𑄪𑄛𑄉𑄮 𑄇𑅅𑄇𑄬𑄦𑄨 𑄉𑄨𑄎𑄳𑄏𑄬𑄦𑄨 𑄇𑄪𑄣𑄣𑄬𑄦𑄨 𑄥𑅅𑄙𑅅𑄢𑄕𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄚𑅅𑄥𑄤𑄮 𑄙𑄟𑄳𑄟𑄮 𑄛𑄉𑄳𑄉𑄦𑄚𑄨𑄉𑄳𑄉𑄦𑄪𑄛𑄉𑄮 𑄍𑄬𑄘𑄚𑄞𑄬𑄘𑄚𑄪𑄛𑄉𑄮 𑄇𑅅𑄇𑄬𑄦𑄨 𑄉𑄨𑄎𑄳𑄏𑄬𑄦𑄨 𑄇𑄪𑄣𑄣𑄬𑄦𑄨 𑄥𑅅𑄙𑅅𑄢𑄕𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄞𑄉𑄤𑄖𑄮 𑄇𑅅𑄡𑄬 𑄤𑄨𑄥𑄁 𑄇𑄟𑄬𑄡𑄳𑄡, 𑄥𑄖𑄳𑄗𑄁 𑄇𑄟𑄬𑄡𑄳𑄡, 𑄃𑄉𑄳𑄉𑄨 𑄇𑄟𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄚𑅅𑄥𑄤𑄬 𑄙𑄟𑄳𑄟𑄬 𑄤𑄨𑄥𑄁 𑄇𑄟𑄬𑄡𑄳𑄡, 𑄥𑄖𑄳𑄗𑄁 𑄇𑄟𑄬𑄡𑄳𑄡, 𑄃𑄉𑄳𑄉𑄨 𑄇𑄟𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄣𑄝𑄳𑄞𑅅 𑄞𑄉𑄤𑄖𑄮 𑄇𑅅𑄡𑄮 𑄃𑄘𑄳𑄘𑄪𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄢𑄎𑄳𑄎𑄪𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄥𑄋𑄳𑄈𑄣𑄨𑄇𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄉𑅅𑄟𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄚𑄨𑄉𑄟𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄚𑄉𑄢𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄎𑄚𑄛𑄘𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄇𑄕𑄳𑄒𑄛𑄐𑄳𑄌𑄟𑄬𑄦𑄨 𑄝𑄚𑄳𑄙𑄚𑄬𑄦𑄨 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄣𑄝𑄳𑄞𑅅 𑄃𑄚𑅅𑄥𑄤𑄮 𑄙𑄟𑄳𑄟𑄮 𑄃𑄘𑄳𑄘𑄪𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄢𑄎𑄳𑄎𑄪𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄥𑄋𑄳𑄈𑄣𑄨𑄇𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄉𑅅𑄟𑄚𑄨𑄉𑄟𑄚𑄉𑄢𑄎𑄚𑄛𑄘𑄝𑄚𑄳𑄙𑄚𑄬𑄚 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄁, 𑄇𑄕𑄳𑄒𑄛𑄐𑄳𑄌𑄟𑄬𑄦𑄨 𑄝𑄚𑄳𑄙𑄚𑄬𑄦𑄨 𑄝𑄚𑄳𑄙𑄨𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄽𑄺𑄸। 𑄡𑄘𑄨 𑄞𑄉𑄤𑅅 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄌𑄩𑄤𑄢𑄁 𑄘𑄬𑄖𑄨, 𑄃𑄚𑅅𑄥𑄤𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑅅𑄥𑄤𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄃𑄚𑅅𑄥𑄤𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑅅𑄥𑄤𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄖𑄐𑄳𑄌𑄬𑄤 𑄃𑄚𑅅𑄥𑄤𑄁 𑄖𑄁 𑄥𑅅𑄥𑄤𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄖𑄐𑄳𑄌𑄬𑄤 𑄃𑄚𑅅𑄥𑄤𑄁 𑄖𑄁 𑄥𑅅𑄥𑄤𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄟𑄉𑄳𑄉𑄮 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑅅𑄥𑄤𑄮

𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄜𑄣𑄁... 𑄥𑄖𑄨𑄛𑄑𑄴𑄒𑅅𑄚𑄁... 𑄥𑄟𑄴𑄟𑄛𑄴𑄛𑄙𑅅𑄚𑄁... 𑄄𑄘𑄴𑄙𑄨𑄛𑅅𑄘𑄮... 𑄄𑄚𑄴𑄘𑄳𑄢𑄨𑄠𑄁... 𑄝𑄣𑄁... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄮 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄠𑄘𑄨 𑄃𑄢𑄦𑅅 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄛𑄨𑄕𑄴𑄓𑄛𑅅𑄖𑄁 𑄘𑄬𑄖𑄨, 𑄥𑄬𑄚𑅅𑄥𑄚𑄁 𑄘𑄬𑄖𑄨, 𑄉𑄨𑄣𑅅𑄚𑄛𑄌𑄴𑄌𑄠𑄞𑄬𑄥𑄎𑄴𑄎𑄛𑄢𑄨𑄇𑄴𑄈𑅅𑄢𑄁 𑄘𑄬𑄖𑄨, 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄐𑄴𑄐𑄬𑄤 𑄃𑄚𑅅𑄥𑄤𑄁 𑄖𑄁 𑄥𑅅𑄥𑄤𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄐𑄴𑄐𑄬𑄤 𑄃𑄚𑅅𑄥𑄤𑄁 𑄖𑄁 𑄥𑅅𑄥𑄤𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄮 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄜𑄣𑄁... 𑄥𑄖𑄨𑄛𑄑𑄴𑄒𑅅𑄚𑄁... 𑄥𑄟𑄴𑄟𑄛𑄴𑄛𑄙𑅅𑄚𑄁... 𑄄𑄘𑄴𑄙𑄨𑄛𑅅𑄘𑄮... 𑄄𑄚𑄴𑄘𑄳𑄢𑄨𑄠𑄁... 𑄝𑄣𑄁... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄮 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄥𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄠𑄘𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄃𑄢𑄦𑄖𑄮 𑄌𑄩𑄤𑄢𑄁 𑄘𑄬𑄖𑄨, 𑄥𑅅𑄥𑄤𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑅅𑄥𑄤𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑅅𑄥𑄤𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑅅𑄥𑄤𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄐𑄴𑄐𑄬𑄤 𑄥𑅅𑄥𑄤𑄁 𑄖𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄐𑄴𑄐𑄬𑄤 𑄥𑅅𑄥𑄤𑄁 𑄖𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄢𑅅𑄉𑄮 𑄥𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄘𑄮𑄥𑄮 ...𑄛𑄬... 𑄟𑄮𑄦𑄮 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄥𑅅𑄥𑄤𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑅅𑄥𑄤𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄠𑄘𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄃𑄢𑄦𑄖𑄮 𑄛𑄨𑄕𑄴𑄓𑄛𑅅𑄖𑄁 𑄘𑄬𑄖𑄨, 𑄥𑄬𑄚𑅅𑄥𑄚𑄁 𑄘𑄬𑄖𑄨, 𑄉𑄨𑄣𑅅𑄚𑄛𑄌𑄴𑄌𑄠𑄞𑄬𑄥𑄎𑄴𑄎𑄛𑄢𑄨𑄇𑄴𑄈𑅅𑄢𑄁 𑄘𑄬𑄖𑄨, 𑄥𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄐𑄴𑄐𑄬𑄤 𑄥𑅅𑄥𑄤𑄁 𑄖𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄐𑄴𑄐𑄬𑄤 𑄥𑅅𑄥𑄤𑄁 𑄖𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄢𑅅𑄉𑄮 𑄥𑅅𑄥𑄤𑄮 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑅅𑄥𑄤𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄘𑄮𑄥𑄮 ...𑄛𑄬... 𑄟𑄮𑄦𑄮 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄥𑅅𑄥𑄤𑄁 𑄦𑄪𑄖𑄳𑄤𑅅 𑄃𑄚𑅅𑄥𑄤𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄢𑄦𑄖𑄮 𑄥𑄝𑄴𑄝𑄬 𑄙𑄟𑄴𑄟𑅅 𑄃𑄚𑅅𑄥𑄤𑅅''𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄃𑄚𑅅𑄥𑄤𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑅅 𑄃𑄚𑅅𑄥𑄤𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑄢𑄦𑄖𑄮 𑄥𑄝𑄴𑄝𑄬 𑄙𑄟𑄴𑄟𑅅 𑄃𑄚𑅅𑄥𑄤𑅅''𑄖𑄨𑅁

𑄃𑄚𑅅𑄥𑄤𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

၉၊ ဃတုတ်ထမဂ်ဂ

(၇၃) ၉၊ သဖဏ်ဏ်ဂတကထ်

၇၈၇၊ ဘၚဟ် ဃတူဂ် ဖလေဂ် သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ ဘၚဟ် ဃတူဂ် ဖသံသေဂ် ဃတူဂ် မေ့ဏ်ဂ် ဃတူဂ် သဆ်ဆ်ဂ် ဃတူဂ် ဃေတဏ်ဂ် ဃတူဂ် ဃိတ်တေဂ် ဃတူဂ် သဉ်ဂ် ဃတူဂ် ဓိဇ်ယေဂ် ဃတူဂ် သတီဂ် ဃတူဂ် သဖ်ဂီဂ် ဃတူဂ် ပဆ်ဆ်ဂ် သဖဏ်ဏ်ဂတ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

ဘဏ်ဂ်ဖ် တီဂ် ဖလေဂ် သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ ဘဏ်ဂ်ဖ် တီဂ် ဖသံသေဂ် ...ပေ ... တီဂ် ပဆ်ဆ်ဂ် သဖဏ်ဏ်ဂတ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

သကဉ်ဂ်ဖ် ဉ်ဂ် ဖလေဂ် သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ သကဉ်ဂ်ဖ် ဉ်ဂ် ဖသံသေဂ် ...ပေ ... ဉ်ဂ် ပဆ်ဆ်ဂ် သဖဏ်ဏ်ဂတ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

ဘၚဟ် သ္ဂတ်ပတ်တိဖလေဏ သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ ဘၚဟ် သ္ဂတ်ပဏ်ဏ္ဂ သတ်တကဂတ်တုပၚဖ္ဂ, ကွလဇ်ကွလ္ဂ, ဘေကဇီဇီတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘၚဟ် သကဉ်ဂ်ဖိဖလေဏ သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ ဘၚဟ် သကဉ်ဂ်ဖိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘၚဟ် ဘဏ်ဂ်ဖိဖလေဏ သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ ဘၚဟ် ဘဏ်ဂ်ဖ်, ဘဏ်တဇ်ပဇ်ဏိပ်ပ်ယ်, ဘုပဂဗ်ဃပဇ်ဏိပ်ပ်ယ်, ဘသဇ်ဂ်ၚပဇ်ဏိပ်ပ်ယ်, သသဇ်ဂ်ၚပဇ်ဏိပ်ပ်ယ်, ဘုဉ်သ္ဂတ္ဂ ဘကဏ်ဇ်ၚဂ်ဖိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

ဘဏ်ဂ်ဖ် သ္ဂတ်ပတ်တိဖလေဏ သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ ဘဏ်ဂ်ဖ် သ္ဂတ်ပဏ်ဏ္ဂ သတ်တကဂတ်တုပၚဖ္ဂ, ကွလဇ်ကွလ္ဂ, ဘေကဇီဇီတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘဏ်ဂ်ဖ် သကဉ်ဂ်ဖိဖလေဏ သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ ဘဏ်ဂ်ဖ် သကဉ်ဂ်ဖိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

သကဉ်ဂ်ဖ် သ္ဂတ်ပတ်တိဖလေဏ သဖဏ်ဏ်ဂတ္ဂတိ? ဘ်ဖဏ်တ်၊ သကဉ်ဂ်ဖ် သ္ဂတ်ပဏ်ဏ္ဂ သတ်တကဂတ်တုပၚဖ္ဂ, ကွလဇ်ကွလ္ဂ, ဘေကဇီဇီတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

𑄷𑄾𑄿𑅁 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 ‘‘𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄞𑄉𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄞𑄉𑄤𑅅, 𑄥𑄮 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 ‘‘𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄞𑄉𑄤𑅅 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄞𑄉𑄤𑅅, 𑄥𑄮 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 ‘‘𑄃𑄚𑅅𑄉𑅅𑄟𑄩’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄞𑄉𑄤𑅅 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄞𑄉𑄤𑅅, 𑄥𑄮 𑄃𑄚𑅅𑄉𑅅𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 ‘‘𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄃𑄚𑅅𑄉𑅅𑄟𑄩, 𑄥𑄮 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 ‘‘𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄃𑄚𑅅𑄉𑅅𑄟𑄩, 𑄥𑄮 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 ‘‘𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩, 𑄥𑄮 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄿𑄶𑅁 𑄞𑄉𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄤𑄩𑄖𑄨𑄤𑄖𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄞𑄉𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄤𑄩𑄖𑄨𑄤𑄖𑄴𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄞𑄉𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮’’𑄖𑄨𑅁

𑄞𑄉𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄤𑄩𑄖𑄨𑄤𑄖𑄴𑄖𑄮 𑄖𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄞𑄉𑄤𑅅 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄁 𑄤𑄩𑄖𑄨𑄤𑄖𑄴𑄖𑄮, 𑄥𑄇𑄴𑄇𑅅𑄠𑄘𑄨𑄑𑄴𑄒𑄨𑄁 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁, 𑄃𑄛𑅅𑄠𑄉𑄟𑄚𑄩𑄠𑄁 𑄢𑅅𑄉𑄁, 𑄃𑄛𑅅𑄠𑄉𑄟𑄚𑄩𑄠𑄁 𑄘𑄮𑄥𑄁, 𑄃𑄛𑅅𑄠𑄉𑄟𑄚𑄩𑄠𑄁 𑄟𑄮𑄦𑄁 𑄤𑄩𑄖𑄨𑄤𑄖𑄴𑄖𑄮 𑄖𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

ဘဇဟ် သကာ်ဂါ်ဖိဖလေဆ သဖဆ်ဆ်ဂတ္တတိ ? ဘ်ဖဆ်တ်၊ ဆဆု ဘဇဟ် သကာ်ဂါ်ဖိဖလ် ဓီတိမတ်တ္တတိ ? ဘ်ဖဆ်တ်၊ ဂဆဲဗီ ဘဇဟ် သကာ်ဂါ်ဖိဖလ် ဓီတိမတ်တ္တ, ဆွဲ ဎ မတ ဇေ မတ်တပဲပေ – ''ဘဇဟ် သကာ်ဂါ်ဖိဖလေဆ သဖဆ်ဆ်ဂတ္တ''တိ၊

ဘဇဟ် သကာ်ဂါ်ဖိဖလ် ဓီတိမတ်တ္တ တေဆ သဖဆ်ဆ်ဂတ္တတိ ? ဘ်ဖဆ်တ်၊ ဘဇဟ် သကာ်ဂါ်ဖိဖဂါဂ် ဓီတိမတ်တ္တ, ဘ္တဆဇိက် ဂ်ဖဇ်ဂ်, ဘ္တဆဇိက် ပ္ဖပ်ဘ် ဓီတိမတ်တ္တ တေဆ သဖဆ်ဆ်ဂတ္တတိ ? ဆ ဂေမ် မတ်တပဲပေ . . . ပေ . . . ၊

ဘဇဟ် ဘဆ်ဂါ်ဖိဖလေဆ သဖဆ်ဆ်ဂတ္တတိ ? ဘ်ဖဆ်တ်၊ ဆဆု ဘဇဟ် ဘဆ်ဂါ်ဖိဖလ် ဓီတိမတ်တ္တတိ ? ဘ်ဖဆ်တ်၊ ဂဆဲဗီ ဘဇဟ် ဘဆ်ဂါ်ဖိဖလ် ဓီတိမတ်တ္တ, ဆွဲ ဎ မတ ဇေ မတ်တပဲပေ – ''ဘဇဟ် ဘဆ်ဂါ်ဖိဖလေဆ သဖဆ်ဆ်ဂတ္တ''တိ၊

ဘဇဟ် ဘဆ်ဂါ်ဖိဖလ် ဓီတိမတ်တ္တ တေဆ သဖဆ်ဆ်ဂတ္တတိ ? ဘ်ဖဆ်တ်၊ ဘဇဟ် ဘဆ်ဂါ်ဖိဖဂါဂ် ဓီတိမတ်တ္တ, ဘဖုသဂဂတ် ဂ်ဖဇ်ဂ်, ဘဖုသဂဂတ် ပ္ဖပ်ဘ် ဓီတိမတ်တ္တ တေဆ သဖဆ်ဆ်ဂတ္တတိ ? ဆ ဂေမ် မတ်တပဲပေ . . . ပေ . . . ၊

ဘဆ်ဂါ်ဖီ သ္တတ်ပတ်တိဖလေဆ သဖဆ်ဆ်ဂတ္တတိ ? ဘ်ဖဆ်တ်၊ ဆဆု ဘဆ်ဂါ်ဖီ သ္တတ်ပတ်တိဖလ် ဓီတိမတ်တ္တတိ ? ဘ်ဖဆ်တ်၊ ဂဆဲဗီ ဘဆ်ဂါ်ဖီ သ္တတ်ပတ်တိဖလ် ဓီတိမတ်တ္တ, ဆွဲ ဎ မတ ဇေ မတ်တပဲပေ – ''ဘဆ်ဂါ်ဖီ သ္တတ်ပတ်တိဖလေဆ သဖဆ်ဆ်ဂတ္တ''တိ၊

ဘဆ်ဂါ်ဖီ သ္တတ်ပတ်တိဖလ် ဓီတိမတ်တ္တ တေဆ သဖဆ်ဆ်ဂတ္တတိ ? ဘ်ဖဆ်တ်၊ ဘဆ်ဂါ်ဖီ သ္တတ်ပတ်တိဖဂါဂ် ဓီတိမတ်တ္တ, သက်က်ယဘိဆ်ဆီ . . . ပေ . . . ဘပ်ယဂဖဆီယ် ဖ္တဂ် ဓီတိမတ်တ္တ တေဆ သဖဆ်ဆ်ဂတ္တတိ ? ဆ ဂေမ် မတ်တပဲပေ . . . ပေ . . . ၊

ဘဆ်ဂါ်ဖီ သကာ်ဂါ်ဖိဖလေဆ သဖဆ်ဆ်ဂတ္တတိ ? ဘ်ဖဆ်တ်၊ ဆဆု ဘဆ်ဂါ်ဖီ သကာ်ဂါ်ဖိဖလ် ဓီတိမတ်တ္တတိ ? ဘ်ဖဆ်တ်၊ ဂဆဲဗီ ဘဆ်ဂါ်ဖီ သကာ်ဂါ်ဖိဖလ် ဓီတိမတ်တ္တ, ဆွဲ ဎ မတ ဇေ မတ်တပဲပေ – ''ဘဆ်ဂါ်ဖီ သကာ်ဂါ်ဖိဖလေဆ သဖဆ်ဆ်ဂတ္တ''တိ၊

ဘဆ်ဂါ်ဖီ သကာ်ဂါ်ဖိဖလ် ဓီတိမတ်တ္တ တေဆ သဖဆ်ဆ်ဂတ္တတိ ? ဘ်ဖဆ်တ်၊ ဘဆ်ဂါ်ဖီ သကာ်ဂါ်ဖိဖဂါဂ် ဓီတိမတ်တ္တ, ဘ္တဆဇိက် ဂ်ဖဇ်ဂ်, ဘ္တဆဇိက် ပ္ဖပ်ဘ် ဓီတိမတ်တ္တ တေဆ သဖဆ်ဆ်ဂတ္တတိ ? ဆ ဂေမ် မတ်တပဲပေ . . . ပေ . . . ၊

သကော်ဂ်ဖိ သွတ်ပတ်တိဖလေဿ သဖြာ်ဏ်ဏ်ဂတွတိ? ဘ်ဖြာ်တ်၊ ဏဏု သကော်ဂ်ဖိ သွတ်ပတ်တိဖလ် ဖိတိဗတ်တွတိ? ဘ်ဖြာ်တ်၊ ဟ၈ဲ၀ိ သကော်ဂ်ဖိ သွတ်ပတ်တိဖလ် ဖိတိဗတ်တွ, ဏွ ၀ ဗတ ဖေ ဗတ်တ၀ဲဖေ – ''သကော်ဂ်ဖိ သွတ်ပတ်တိဖလေဿ သဖြာ်ဏ်ဏ်ဂတွ''တိ၊

သကော်ဂ်ဖိ သွတ်ပတ်တိဖလ် ဖိတိဗတ်တွ တေဏ သဖြာ်ဏ်ဏ်ဂတွတိ? ဘ်ဖြာ်တ်၊ သကော်ဂ်ဖိ သွတ်ပတ်တိဖြဂ်ဂ် ဖိတိဗတ်တွ, သကဲကယဘိဏ်ဏ်...ပေ... ဘပ်ယဂဖြာ်ယ် ဖွဂ် ဖိတိဗတ်တွ တေဏ သဖြာ်ဏ်ဏ်ဂတွတိ? ဏ ဟေမ် ဗတ်တ၀ဲဖေ...ပေ...၊

၆၈၁၊ ဏ ဗတ်တ၀ဲဗ် – ''ဘဏဂ် ၀တူဂိ ဖလေဂိ သဖြာ်ဏ်ဏ်ဂတွ''တိ? ဘ်ဖြာ်တ်၊ ဏဏု ဘဏဂတ် ၀တ်တဏ် ဖလ်ဏ် ပဏ်လဘိဂ်ဏ်, တေဂိ ၀ ဘပဏ်ဂိဏ္ဏတိ? ဘ်ဖြာ်တ်၊ ဟ၈ဲ၀ိ ဘဏဂတ် ၀တ်တဏ် ဖလ်ဏ် ပဏ်လဘိဂ်ဏ် တေဂိ ၀ ဘပဏ်ဂိဏ္ဏ, တေဏ ဗတ ဖေ ဗတ်တ၀ဲဖေ – ''ဘဏဂ် ၀တူဂိ ဖလေဂိ သဖြာ်ဏ်ဏ်ဂတွ''တိ၊

ဏ ဗတ်တ၀ဲဗ် – ''ဘဏ်ဂ်ဖိ တိဂိ ဖလေဂိ သဖြာ်ဏ်ဏ်ဂတွ''တိ? ဘ်ဖြာ်တ်၊ ဏဏု ဘဏ်ဂ်ဖိဏ် တိဖ် ဖလ်ဏ် ပဏ်လဘိဂ်ဏ်, တေဂိ ၀ ဘပဏ်ဂိဏ္ဏတိ? ဘ်ဖြာ်တ်၊ ဟ၈ဲ၀ိ ဘဏ်ဂ်ဖိဏ် တိဖ် ဖလ်ဏ် ပဏ်လဘိဂ်ဏ် တေဂိ ၀ ဘပဏ်ဂိဏ္ဏ, တေဏ ဗတ ဖေ ဗတ်တ၀ဲဖေ – ''ဘဏ်ဂ်ဖိ တိဂိ ဖလေဂိ သဖြာ်ဏ်ဏ်ဂတွ''တိ၊

ဏ ဗတ်တ၀ဲဗ် – ''သကော်ဂ်ဖိ ဘွိဂိ ဖလေဂိ သဖြာ်ဏ်ဏ်ဂတွ''တိ? ဘ်ဖြာ်တ်၊ ဏဏု သကော်ဂ်ဖိဏ် ဘွေ ဖလ်ဏ် ပဏ်လဘိဂ်ဏ်, တေဂိ ၀ ဘပဏ်ဂိဏ္ဏတိ? ဘ်ဖြာ်တ်၊ ဟ၈ဲ၀ိ သကော်ဂ်ဖိဏ် ဘွေ ဖလ်ဏ် ပဏ်လဘိဂ်ဏ် တေဂိ ၀ ဘပဏ်ဂိဏ္ဏ, တေဏ ဗတ ဖေ ဗတ်တ၀ဲဖေ – ''သကော်ဂ်ဖိ ဘွိဂိ ဖလေဂိ သဖြာ်ဏ်ဏ်ဂတွ''တိ၊

ဘဏဂတ် ၀တ်တဏ် ဖလ်ဏ် ပဏ်လဘိဂ်ဏ် တေဂိ ၀ ဘပဏ်ဂိဏ္ဏတိ, ဘဏဂ် ၀တူဂိ ဖလေဂိ သဖြာ်ဏ်ဏ်ဂတွတိ? ဘ်ဖြာ်တ်၊ ဘဏဂတ် ၀တ်တဏွ ဖြဂ်ဂ် ပဏ်လဘိဂ် တေဂိ ၀ ဘပဏ်ဂိဏ္ဏတိ, ဘဏဂ် ၀တူဂိ ဖြဂ်ဂေဂိ သဖြာ်ဏ်ဏ်ဂတွတိ? ဏ ဟေမ် ဗတ်တ၀ဲဖေ...ပေ...၊

ဘဏ်ဂ်ဖိဏ် တိဖ် ဖလ်ဏ် ပဏ်လဘိဂ်ဏ် တေဂိ ၀ ဘပဏ်ဂိဏ္ဏတိ, ဘဏ်ဂ်ဖိ တိဂိ ဖလေဂိ သဖြာ်ဏ်ဏ်ဂတွတိ? ဘ်ဖြာ်တ်၊ ဘဏ်ဂ်ဖိဏ် တယွ ဖြဂ်ဂ် ပဏ်လဘိဂ် တေဂိ ၀ ဘပဏ်ဂိဏ္ဏတိ, ဘဏ်ဂ်ဖိ တိဂိ ဖြဂ်ဂေဂိ သဖြာ်ဏ်ဏ်ဂတွတိ? ဏ ဟေမ် ဗတ်တ၀ဲဖေ...ပေ...၊

𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄥𑄴𑄥 𑄘𑄴𑄤𑄬 𑄜𑄣𑄧𑄚𑄨 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄧𑄚𑄨 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮, 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄩 𑄘𑄴𑄤𑄩𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄥𑄴𑄥 𑄘𑄴𑄤𑄬 𑄜𑄥𑄴𑄥𑄧 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄧, 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮, 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄩 𑄘𑄴𑄤𑄩𑄦𑄨 𑄜𑄥𑄴𑄥𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄺𑅁 𑄌𑄖𑄪𑄖𑄴𑄗𑄤𑄉𑄴𑄉𑄮

(𑄹𑄾) 𑄻𑅁 𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄇𑄗𑄧

𑄹𑄽𑄾𑅁 𑄃𑄢𑄦𑄧 𑄍𑄦𑄨 𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄢𑄦𑄧 𑄍𑄦𑄨 𑄜𑄥𑄴𑄥𑄬𑄦𑄨, 𑄍𑄦𑄨 𑄤𑄬𑄘𑄚𑄧𑄦𑄨, 𑄍𑄦𑄨 𑄥𑄐𑄴𑄐𑄧𑄦𑄨 ...𑄛𑄬... 𑄍𑄦𑄨 𑄛𑄐𑄴𑄐𑄧𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄢𑄦𑄧 𑄍𑄦𑄨 𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄢𑄦𑄧 𑄌𑄇𑄴𑄈𑄪𑄚𑄧 𑄢𑄫𑄛𑄁 𑄛𑄥𑄴𑄥𑄚𑄴𑄖𑄮 𑄥𑄮𑄖𑄬𑄚 𑄥𑄘𑄴𑄘𑄁 𑄥𑄪𑄕𑄧𑄖𑄨, 𑄊𑄧𑄚𑄬𑄚 𑄉𑄚𑄴𑄙𑄁 𑄊𑄧𑄡𑄖𑄨, 𑄎𑄨𑄤𑄴𑄦𑄧𑄡 𑄢𑄥𑄁 𑄥𑄧𑄡𑄖𑄨, 𑄇𑄧𑄡𑄬𑄚 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄜𑄪𑄥𑄖𑄨, 𑄟𑄚𑄥𑄧 𑄙𑄟𑄴𑄟𑄁 𑄤𑄨𑄎𑄧𑄚𑄧𑄖𑄨 ...𑄛𑄬... 𑄟𑄚𑄥𑄧 𑄙𑄟𑄴𑄟𑄁 𑄤𑄨𑄎𑄧𑄚𑄚𑄴𑄖𑄮 𑄌𑄇𑄴𑄈𑄪𑄚𑄧 𑄢𑄫𑄛𑄁 𑄛𑄥𑄴𑄥𑄖𑄨, 𑄥𑄮𑄖𑄬𑄚 𑄥𑄘𑄴𑄘𑄁 𑄥𑄪𑄕𑄧𑄖𑄨, 𑄊𑄧𑄚𑄬𑄚 𑄉𑄚𑄴𑄙𑄁 𑄊𑄧𑄡𑄖𑄨, 𑄎𑄨𑄤𑄴𑄦𑄧𑄡 𑄢𑄥𑄁 𑄥𑄧𑄡𑄖𑄨, 𑄇𑄧𑄡𑄬𑄚 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄜𑄪𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄢𑄦𑄧 𑄍𑄦𑄨 𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄖𑄖𑄁 𑄥𑄟𑄨𑄖𑄁 𑄃𑄝𑄴𑄝𑄮𑄇𑄨𑄕𑄴𑄕𑄁 𑄍𑄦𑄨 𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮 𑄥𑄟𑄮𑄦𑄨𑄖𑄮 [𑄥𑄟𑄧𑄦𑄨𑄖𑄮 (𑄥𑄴𑄡𑄧𑅁)], 𑄥𑄮 𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄡 𑄛𑄌𑄴𑄌𑄪𑄛𑄑𑄴𑄒𑄨𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄢𑄦𑄧 𑄍𑄦𑄨 𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮''𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑄧 𑄍𑅄𑄋𑄴𑄉𑄪𑄛𑄬𑄇𑄴𑄈𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄦𑄧 𑄍𑅄𑄋𑄴𑄉𑄪𑄛𑄬𑄇𑄴𑄈𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑄢𑄦𑄧 𑄍𑄦𑄨 𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮''𑄖𑄨 ...𑄛𑄬 ...𑅁

𑄃𑄪𑄛𑄬𑄇𑄴𑄈𑄧𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄺𑅁 𑄌𑄖𑄪𑄖𑄴𑄗𑄤𑄉𑄴𑄉𑄮

(78) 9. [illegible]

788। [illegible] ? [illegible]। [illegible] ? [illegible] ...[illegible]...।

[illegible] ? [illegible]। [illegible] ? [illegible] ...[illegible]... [illegible] ? [illegible]। [illegible] ? [illegible] ...[illegible]...।

[illegible] ? [illegible]। [illegible], [illegible], [illegible], [illegible] ? [illegible] ...[illegible]...।

[illegible] ? [illegible]। [illegible] ? [illegible] ...[illegible]...।

[illegible] ? [illegible]। [illegible] ? [illegible] ...[illegible]...।

[illegible] ? [illegible]। [illegible] ...[illegible]... [illegible] ? [illegible] ...[illegible]...।

[illegible], [illegible] ? [illegible]। [illegible], [illegible] ? [illegible] ...[illegible]...।

[illegible], [illegible], [illegible], [illegible], [illegible] ? [illegible]। [illegible], [illegible] ...[illegible]... [illegible] ? [illegible] ...[illegible]...।

[illegible], [illegible] ? [illegible]। [illegible], [illegible] ? [illegible] ...[illegible]...।

𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑄂𑄚𑄂𑄖𑄨 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄁 𑄞𑄂𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄃𑄚𑄂𑄉𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑄂𑄚𑄂𑄖𑄨 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄁 𑄞𑄂𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄩𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄚 𑄌 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄚 𑄌 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄩𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄚 𑄌 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑄂𑄚𑄂𑄖𑄨 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄁 𑄞𑄂𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄚 𑄌 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑄂𑄚𑄂𑄖𑄨 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄁 𑄞𑄂𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄚𑄂𑄉𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄚 𑄌 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄚 𑄌 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄇𑄢𑄕𑄩𑄡𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄚𑄂𑄉𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄚 𑄌 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑄂𑄚𑄂𑄖𑄨 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄁 𑄞𑄂𑄤𑄬𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄚 𑄌 𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄎𑄂𑄚𑄂𑄖𑄨 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄁 𑄞𑄂𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄷𑄻𑄻। 𑄃𑄖𑄩𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄃𑄚𑄂𑄉𑄖𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄂𑄡 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄖𑄩𑄦𑄨 𑄝𑄮𑄙𑄩𑄦𑄨 𑄝𑄪𑄘𑄴𑄙𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄖𑄩𑄦𑄨 𑄝𑄮𑄙𑄩𑄦𑄨 𑄝𑄪𑄘𑄴𑄙𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄥𑄖𑄁 𑄥𑄟𑄨𑄖𑄁 𑄃𑄝𑄴𑄝𑄮𑄇𑄨𑄕𑄴𑄕𑄁 𑄖𑄩𑄦𑄨 𑄝𑄮𑄙𑄩𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄂𑄉𑄖𑄮 𑄥𑄟𑄋𑄴𑄉𑄩𑄞𑄫𑄖𑄮, 𑄖𑄨𑄥𑄴𑄥𑄮 𑄝𑄮𑄙𑄨𑄡𑄮 𑄛𑄌𑄴𑄌𑄪𑄛𑄑𑄴𑄒𑄨𑄖𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮’’𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄚𑄚𑄪 𑄝𑄮𑄙𑄨𑄛𑄑𑄨𑄣𑄂𑄞𑄂 𑄝𑄪𑄘𑄴𑄙𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄦𑄐𑄴𑄌𑄨 𑄝𑄮𑄙𑄨𑄛𑄑𑄨𑄣𑄂𑄞𑄂 𑄝𑄪𑄘𑄴𑄙𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮’’𑄖𑄨।

𑄝𑄮𑄙𑄨𑄛𑄑𑄨𑄣𑄂𑄞𑄂 𑄝𑄪𑄘𑄴𑄙𑄮𑄖𑄨, 𑄝𑄮𑄙𑄨𑄡𑄂 𑄝𑄪𑄘𑄴𑄙𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄝𑄮𑄙𑄨𑄛𑄑𑄨𑄣𑄂𑄞𑄂 𑄝𑄮𑄙𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

ဗောဓိယာ ဗုဒ္ဓောတိကထာ နိဋ္ဌိတာ။

၄။ စတုတ္ထဝဂ္ဂေါ

(၃၈) ၇။ လက္ခဏကထာ

၄၀၀။ လက္ခဏသမန္နာဂတော ဗောဓိသတ္တောတိ? အာမန္တာ။ ပဒေသလက္ခဏေဟိ သမန္နာဂတော ပဒေသဗောဓိသတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ။

လက္ခဏသမန္နာဂတော ဗောဓိသတ္တောတိ? အာမန္တာ။ တိဘာဂလက္ခဏေဟိ သမန္နာဂတော တိဘာဂဗောဓိသတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ။

လက္ခဏသမန္နာဂတော ဗောဓိသတ္တောတိ? အာမန္တာ။ ဥပဍ္ဎလက္ခဏေဟိ သမန္နာဂတော ဥပဍ္ဎဗောဓိသတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ။

လက္ခဏသမန္နာဂတော ဗောဓိသတ္တောတိ? အာမန္တာ။ စက္ကဝတ္တိသတ္တော လက္ခဏသမန္နာဂတော, စက္ကဝတ္တိသတ္တော ဗောဓိသတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ။

စက္ကဝတ္တိသတ္တော လက္ခဏသမန္နာဂတော, စက္ကဝတ္တိသတ္တော ဗောဓိသတ္တောတိ? အာမန္တာ။ ယထေဝ ဗောဓိသတ္တဿ ပုဗ္ဗယောဂေါ ပုဗ္ဗစရိယာ ဓမ္မက္ခာနံ ဓမ္မဒေသနာ, တထေဝ စက္ကဝတ္တိသတ္တဿ ပုဗ္ဗယောဂေါ ပုဗ္ဗစရိယာ ဓမ္မက္ခာနံ ဓမ္မဒေသနာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ။

၄၀၁။ ယထာ ဗောဓိသတ္တဿ ဇာတိယာ ဒေဝါ ပဌမံ ပဋိဂ္ဂဏှန္တိ ပစ္ဆာ မနုဿာ [ဒီ၊ နိ၊ ၂။၃၁; မ၊ နိ၊ ၃။၂၀၅ (အတ္ထတော သမာနံ)], ဧဝမေဝ စက္ကဝတ္တိသတ္တဿ ဇာတိယာ ဒေဝါ ပဌမံ ပဋိဂ္ဂဏှန္တိ ပစ္ဆာ မနုဿာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ။

ယထာ ဗောဓိသတ္တဿ ဇာတိယာ စတ္တာရော နံ ဒေဝပုတ္တာ ပဋိဂ္ဂဟေတွာ မာတု ပုရတော ဌပေန္တိ – ‘‘အတ္တမနာ, ဒေဝိ, ဟောဟိ! မဟေသက္ခော တေ ပုတ္တော ဥပ္ပန္နော’’တိ, ဧဝမေဝ စက္ကဝတ္တိသတ္တဿ ဇာတိယာ စတ္တာရော နံ ဒေဝပုတ္တာ ပဋိဂ္ဂဟေတွာ မာတု ပုရတော ဌပေန္တိ – ‘‘အတ္တမနာ, ဒေဝိ, ဟောဟိ! မဟေသက္ခော တေ ပုတ္တော ဥပ္ပန္နော’’တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ။

ယထ် ပွဂ်ိသတ်တဿ ဒိယဖ္ဖဿ ဝွေ ဘာဂဿ ဝိဏ် ဘာဏ်တလိက်ဏ် ပ်တုဘဲမဏ်တိ – ဘောက် သိတဿ, ဘောက် ဘုဏ်ဂဿ – ယေဏ ပွဂ်ိသတ်တဿ ဘာဂက်ိဗ်ပ် ကတ္တ်ဏ်တိ ဖွတ ဗ, ဘေမဖေမ် ဗက်ကမတ်တိသတ်တဿ ဒိယဖ္ဖဿ ဝွေ ဘာဂဿ ဝိဏ် ဘာဏ်တလိက်ဏ် ပ်တုဘဲမဏ်တိ – ဘောက် သိတဿ, ဘောက် ဘုဏ်ဂဿ – ယေဏ ဗက်ကမတ်တိသတ်တဿ ဘာဂက်ိဗ်ပ် ကတ္တ်ဏ်တိ ဖွတ ဗ်တိ? ဏ ဟေမ် မတ်တပ်ဗေ ...ပေ...။

ယထ် သဖ်ပတ်ိဒ္တ္တ ပွဂ်ိသတ်တ္တ သဖေဂိ ပ်ဝေဂိ ပတိဏ္ဏဂိတ္တ ဘုတ်တဏေဏ ဘာဒ်ဖုဏ္ဏ သတ်တပာဓိတိဂ်ဏေဏ ဂဗ်ဆတိ သေတဖ်ဂိ ခတ်တေ ဘာဏုဝိဏ်ယဖ္ဖဏေ, သပ်ပ် ဗ ဝိသ် မိလ္တကေတိ, ဘ်သဘဲပ်ဗ မိပ် ဘ်သတိ – ''ဘဂ်ဂ္ဂဂဖသ်ဖိ လ္တကဿ, ဓေဏ္ဏ္တဂဖသ်ဖိ လ္တကဿ, သေဏ္ဏ္တဂဖသ်ဖိ လ္တကဿ, ဘာယဖဏ်တိဖ် ဒ်တိ, ဏတ်ထိ ပ်ဏ် ပုဏပ်ဘဲမွ''တိ, ဘေမဖေမ် သဖ်ပတ်ိဒ္တ္တ ဗက်ကမတ်တိသတ်တ္တ သဖေဂိ ပ်ဝေဂိ ပတိဏ္ဏဂိတ္တ ဘုတ်တဏေဏ ဘာဒ်ဖုဏ္ဏ သတ်တပာဓိတိဂ်ဏေဏ ဂဗ်ဆတိ သေတဖ်ဂိ ခတ်တေ ဘာဏုဝိဏ်ယဖ္ဖဏေ, သပ်ပ် ဗ ဝိသ် မိလ္တကေတိ, ဘ်သဘဲပ်ဗ မိပ် ဘ်သတိ – ''ဘဂ်ဂ္ဂဂဖသ်ဖိ လ္တကဿ, ဓေဏ္ဏ္တဂဖသ်ဖိ လ္တကဿ, သေဏ္ဏ္တဂဖသ်ဖိ လ္တကဿ, ဘာယဖဏ်တိဖ် ဒ်တိ, ဏတ်ထိ ပ်ဏ် ပုဏပ်ဘဲမွ''တိ? ဏ ဟေမ် မတ်တပ်ဗေ ...ပေ...။

ယထ် ပွဂ်ိသတ်တဿ ဒိယဖ္ဖဿ ဖဂတ္တ ဘ်လ္တကဿ ဖဂတ္တ ဘွဘ်သသဿ ဖဂတ္တ ဘူဖိဗ်လဿ ပ်တုဘဲမွ ဟွတိ, ဘေမဖေမ် ဗက်ကမတ်တိသတ်တဿ ဒိယဖ္ဖဿ ဖဂတ္တ ဘ်လ္တကဿ ဖဂတ္တ ဘွဘ်သသဿ ဖဂတ္တ ဘူဖိဗ်လဿ ပ်တုဘဲမွ ဟွတိတိ? ဏ ဟေမ် မတ်တပ်ဗေ ...ပေ...။

ယထ် ပွဂ်ိသတ်တဿ ပကတိက်ယွ သဖဏ်တ် ပိုဖ် ဘွဘ်သတိ, ဘေမဖေမ် ဗက်ကမတ်တိသတ်တဿ ပကတိက်ယွ သဖဏ်တ် ပိုဖ် ဘွဘ်သတိတိ? ဏ ဟေမ် မတ်တပ်ဗေ ...ပေ...။

ယထ် ပွဂ်ိသတ်တ္တ ဖဂ်သုပိဏ် ပသ်သတိ, ဘေမဖေမ် ဗက်ကမတ်တိသတ်တ္တ ဖဂ်သုပိဏ် ပသ်သတိတိ? ဏ ဟေမ် မတ်တပ်ဗေ ...ပေ...။

၉၀၃။ ဏ မတ်တပ်ပ် – ''လက်ဏဏာသဖဏ်ဏ်ဂတ္တ ပွဂ်ိသတ်တ္တ''တိ? ဘ်ဖဏ်တ်။ ဏဏု မုတ်တ် ဘဂမတ် – ''ဘွတ်တိသိဖ်ဏ်, ဘိက်ဏဗေ, ဖဂ်ပုဏိသဿ ဖဂ်ပုဏိသလက်ဏဏ်ဏ်, ယေဂိ သဖဏ်ဏ်ဂတဿ ဖဂ်ပုဏိသဿ ဝွေမ ဂတိယွ ဘဲမဏ်တိ ဘာဏပ်ပ် [ဏ ဘပ်ပ် (က။)]! သဗေ ဘဂ်ဏ် ဘာဒ္ဒိမသတိ, ဏ်ဒ္ဒ ဟွတိ

𑄌𑄇𑄴𑄇𑄤𑄖𑄴𑄖𑄩 𑄙𑄟𑄴𑄟𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄢𑄂𑄎𑄂 𑄌𑄂𑄖𑄪𑄢𑄚𑄴𑄖𑄮 𑄤𑄨𑄎𑄨𑄖𑄂𑄤𑄩 𑄎𑄚𑄛𑄘𑄖𑄴𑄗𑄂𑄤𑄢𑄨𑄡𑄛𑄴𑄛𑄖𑄴𑄖𑄮 𑄥𑄖𑄴𑄖𑄢𑄖𑄚𑄥𑄟𑄚𑄴𑄚𑄂𑄉𑄖𑄮𑅁 𑄖𑄥𑄴𑄥𑄨𑄟𑄂𑄚𑄨 𑄥𑄖𑄴𑄖 𑄢𑄖𑄚𑄂𑄚𑄨 𑄞𑄤𑄚𑄴𑄖𑄨, 𑄥𑄬𑄡𑄴𑄡𑄗𑄨𑄘𑄁 – 𑄌𑄇𑄴𑄇𑄢𑄖𑄚𑄁, 𑄦𑄖𑄴𑄗𑄨𑄢𑄖𑄚𑄁, 𑄃𑄥𑄴𑄥𑄢𑄖𑄚𑄁, 𑄟𑄕𑄨𑄢𑄖𑄚𑄁, 𑄄𑄖𑄴𑄗𑄨𑄢𑄖𑄚𑄁, 𑄉𑄦𑄛𑄖𑄨𑄢𑄖𑄚𑄁, 𑄛𑄢𑄨𑄕𑄂𑄡𑄇𑄢𑄖𑄚𑄟𑄬𑄤 𑄥𑄖𑄴𑄖𑄟𑄁𑅁 𑄛𑄢𑄮𑄥𑄦𑄥𑄴𑄥𑄁 𑄈𑄮 𑄛𑄚𑄥𑄴𑄥 𑄛𑄪𑄖𑄴𑄖𑄂 𑄞𑄤𑄚𑄴𑄖𑄨 𑄥𑄫𑄢𑄂 𑄤𑄩𑄢𑄋𑄴𑄉𑄢𑄫𑄛𑄂 𑄛𑄢𑄥𑄬𑄚𑄛𑄴𑄛𑄟𑄘𑄴𑄘𑄚𑄂𑅁 𑄥𑄮 𑄄𑄟𑄁 𑄛𑄗𑄤𑄨𑄁 𑄥𑄂𑄉𑄢𑄛𑄢𑄨𑄡𑄚𑄴𑄖𑄁 𑄃𑄘𑄕𑄴𑄓𑄬𑄚 𑄃𑄥𑄖𑄴𑄗𑄬𑄚 𑄙𑄟𑄴𑄟𑄬𑄚 𑄃𑄞𑄨𑄤𑄨𑄎𑄨𑄡 𑄃𑄎𑄴𑄏𑄂𑄤𑄥𑄖𑄨𑅁 𑄥𑄌𑄬 𑄈𑄮 𑄛𑄚 𑄃𑄉𑄂𑄢𑄥𑄴𑄟𑄂 𑄃𑄚𑄉𑄂𑄢𑄨𑄡𑄁 𑄛𑄝𑄴𑄝𑄎𑄖𑄨, 𑄃𑄢𑄦𑄁 𑄦𑄮𑄖𑄨 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮 𑄣𑄮𑄇𑄬 𑄤𑄨𑄤𑄑𑄌𑄴𑄍𑄘𑄮''𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄹𑅁𑄸𑄶𑄶]𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄖𑄬𑄚 𑄦𑄨 𑄣𑄇𑄴𑄈𑄕𑄥𑄟𑄚𑄴𑄚𑄂𑄉𑄖𑄮 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮𑄖𑄨𑅁

𑄣𑄇𑄴𑄈𑄕𑄇𑄗𑄂 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄂𑅁

𑄺𑅁 𑄌𑄖𑄪𑄖𑄴𑄗𑄤𑄉𑄴𑄉𑄮

(𑄺𑄶) 𑄾𑅁 𑄚𑄨𑄡𑄂𑄟𑄮𑄇𑄴𑄇𑄚𑄴𑄖𑄨𑄇𑄗𑄂

𑄺𑄶𑄽𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄛𑄤𑄌𑄚𑄬 𑄃𑄮𑄇𑄴𑄇𑄚𑄴𑄖𑄚𑄨𑄡𑄂𑄟𑄮 𑄌𑄨𑄕𑄴𑄕𑄝𑄴𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄮𑄖𑄨 [𑄟𑅁 𑄚𑄨𑅁 𑄸𑅁𑄸𑄾𑄸 𑄊𑄑𑄩𑄇𑄂𑄢𑄥𑄪𑄖𑄴𑄖𑄁 𑄚𑄨𑄥𑄴𑄥𑄂𑄡 𑄛𑄪𑄌𑄴𑄍𑄖𑄨]? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄥𑄂𑄤𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄥𑄂𑄤𑄇𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄂𑄤𑄇𑄮 𑄦𑄪𑄖𑄴𑄤𑄂 𑄝𑄪𑄘𑄴𑄙𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄥𑄂𑄤𑄇𑄮 𑄦𑄪𑄖𑄴𑄤𑄂 𑄝𑄪𑄘𑄴𑄙𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄚𑄪𑄥𑄴𑄥𑄤𑄨𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄃𑄚𑄪𑄥𑄴𑄥𑄤𑄨𑄡𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄚𑄚𑄪 𑄞𑄉𑄤𑄂 𑄥𑄡𑄟𑄴𑄞𑄫𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄦𑄐𑄴𑄌𑄨 𑄞𑄉𑄤𑄂 𑄥𑄡𑄟𑄴𑄞𑄫, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑄚𑄪𑄥𑄴𑄥𑄤𑄨𑄡𑄮''𑄖𑄨𑅁

𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄛𑄤𑄌𑄚𑄬 𑄃𑄮𑄇𑄴𑄇𑄚𑄴𑄖𑄚𑄨𑄡𑄂𑄟𑄮 𑄌𑄨𑄕𑄴𑄕𑄝𑄴𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄞𑄉𑄤𑄂 𑄝𑄮𑄙𑄨𑄡𑄂 𑄟𑄫𑄣𑄬 𑄖𑄩𑄕𑄬𑄤 𑄥𑄂𑄟𑄐𑄴𑄐𑄜𑄣𑄂𑄚𑄨 𑄃𑄞𑄨𑄥𑄟𑄴𑄝𑄪𑄎𑄴𑄏𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

ဏဏု ဒဂဓတ ၯဒ်ယ် ရူလေ ၿတတ်ဂ် သံဖဲဇဲဖလ်ဏ် ဘဒ်သဖဲပုဘ်ဒ်ဏ်တိ? ဘဲဖဏ်တ၊ ဂဲဇဲ ဒဂဓတ ၯဒ်ယ် ရူလေ ၿတတ်ဂ် သံဖဲဇဲဖလ်ဏ် ဘဒ်သဖဲပုဘ်ဒ်ဏ်, ဏ္ ၿ မတ ဖေ မတတပဲပေ – ''ၯဒ်သတတ္ဂ ကသံသပသံသ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ''တိ၊

၉၀၉၊ ၯဒ်သတတ္ဂ ကသံသပသံသ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂတိ? ဘဲဖဏ်တ၊ ၯဒ်သတတ္ဂ ၃ဂကဏဂဂ်ယ် ဘဂသီတိ? ဘဲဖဏ်တ၊ ၁သံသဏသဖဲပဏ္ဂ ပုဂဂလ္ဂ ၃ဂကဏဂဂ်ယ် ကဖေယ္ပတိ? ဏ ဂေမ် မတတပဲပေ ...ပေ ...၊

ၯဒ်သတတ္ဂ ဘပဏဏတပ် [ဘဖဂ် တပ် (သံ၊ ဏ်၊ ၇၊၅၁)] ဘဂသီ, ဘဲဇဲ သတထဂ် ဘုဘိဘ်သီတိ? ဘဲဖဏ်တ၊ ၁သံသဏသဖဲပဏ္ဂ ပုဂဂလ္ဂ ဘဲဇဲ သတထဂ် ဘုဘိဘ်သေယ္ပတိ? ဏ ဂေမ် မတတပဲပေ ...ပေ ...၊

ဘဲယသံဖ ဘဲဏဏဂ္ဂ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ, ဘဲယသံဖ ဘဲဏဏဂ္ဂ ဒဂဓတ္ဂ သံမဂ္ဂတိ? ဘဲဖဏ်တ၊ ၯဒ်သတတ္ဂ ကသံသပသံသ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ, ၯဒ်သတတ္ဂ ကသံသပသံသ ဒဂဓတ္ဂ သံမဂ္ဂတိ? ဏ ဂေမ် မတတပဲပေ ...ပေ ...၊

ဗိတတ္ဂ ဂဂပတိ ဂတထဂ္ဂ ဘဲဏမဂ္ဂ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ, ဗိတတ္ဂ ဂဂပတိ ဂတထဂ္ဂ ဘဲဏမဂ္ဂ ဒဂဓတ္ဂ သံမဂ္ဂတိ? ဘဲဖဏ်တ၊ ၯဒ်သတတ္ဂ ကသံသပသံသ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ, ၯဒ်သတတ္ဂ ကသံသပသံသ ဒဂဓတ္ဂ သံမဂ္ဂတိ? ဏ ဂေမ် မတတပဲပေ ...ပေ ...၊

ၯဒ်သတတ္ဂ ကသံသပသံသ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ, ဏ ၿ ကသံသပသံသ ဒဂဓတ္ဂ သံမဂ္ဂတိ? ဘဲဖဏ်တ၊ ဘဲယသံဖ ဘဲဏဏဂ္ဂ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ, ဏ ၿ ဒဂဓတ္ဂ သံမဂ္ဂတိ? ဏ ဂေမ် မတတပဲပေ ...ပေ ...၊

ၯဒ်သတတ္ဂ ကသံသပသံသ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ, ဏ ၿ ကသံသပသံသ ဒဂဓတ္ဂ သံမဂ္ဂတိ? ဘဲဖဏ်တ၊ ဗိတတ္ဂ ဂဂပတိ ဂတထဂ္ဂ ဘဲဏမဂ္ဂ ဒဂဓတ္ဂ ပဲမၿဏေ ဘ္ဂဂကဏတဏ်ယ်ဖ္ဂ ၿဂ်တပ္ပဂဲဖၿဂ်ယ္ဂ, ဏ ၿ ဒဂဓတ္ဂ သံမဂ္ဂတိ? ဏ ဂေမ် မတတပဲပေ ...ပေ ...၊

𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄛𑅅𑄤𑄌𑄚𑄬 𑄃𑄮𑄇𑄴𑄇𑄚𑄴𑄖𑄚𑄨𑄡𑅅𑄟𑄮 𑄌𑄨𑄕𑄴𑄕𑄝𑄴𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄮, 𑄚 𑄌 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄥𑅅𑄤𑄇𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑅅𑄤𑄇𑄮 𑄦𑄪𑄖𑄴𑄤𑅅 𑄎𑅅𑄖𑄨𑄤𑄖𑄴𑄖𑄮 𑄃𑄥𑅅𑄤𑄇𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄷𑄶𑄽𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄛𑅅𑄤𑄌𑄚𑄬 𑄃𑄮𑄇𑄴𑄇𑄚𑄴𑄖𑄚𑄨𑄡𑅅𑄟𑄮 𑄌𑄨𑄕𑄴𑄕𑄝𑄴𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄮’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄇𑄥𑄴𑄥𑄛𑄬 𑄃𑄦𑄁, 𑄃𑅅𑄚𑄚𑄴𑄘, 𑄞𑄉𑄤𑄖𑄨 𑄝𑄴𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄁 𑄃𑄌𑄢𑄨𑄁 𑄃𑅅𑄡𑄖𑄨𑄁 𑄥𑄟𑄴𑄝𑄮𑄙𑅅𑄡𑅅’’𑄖𑄨! 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄛𑅅𑄤𑄌𑄚𑄬 𑄃𑄮𑄇𑄴𑄇𑄚𑄴𑄖𑄚𑄨𑄡𑅅𑄟𑄮 𑄌𑄨𑄕𑄴𑄕𑄝𑄴𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄮’’𑄖𑄨𑅁

𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄇𑄥𑄴𑄥𑄛𑄥𑄴𑄥 𑄞𑄉𑄤𑄖𑄮 𑄛𑅅𑄤𑄌𑄚𑄬 𑄃𑄮𑄇𑄴𑄇𑄚𑄴𑄖𑄚𑄨𑄡𑅅𑄟𑄮 𑄌𑄨𑄕𑄴𑄕𑄝𑄴𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 –

‘‘𑄥𑄝𑄴𑄝𑅅𑄞𑄨𑄞𑄫 𑄥𑄝𑄴𑄝𑄤𑄨𑄘𑄫𑄦𑄟𑄥𑄴𑄟𑄨,
𑄥𑄝𑄴𑄝𑄬𑄥𑄪 𑄙𑄟𑄴𑄟𑄬𑄥𑄪 𑄃𑄚𑄫𑄛𑄣𑄨𑄖𑄴𑄖𑄮;
𑄥𑄝𑄴𑄝𑄐𑄴𑄎𑄦𑄮 𑄖𑄕𑄴𑄦𑄇𑄴𑄈𑄡𑄬 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄮,
𑄥𑄡𑄁 𑄃𑄞𑄨𑄐𑄴𑄐𑅅𑄡 𑄇𑄟𑄪𑄘𑄴𑄘𑄨𑄥𑄬𑄡𑄴𑄡𑄁𑅁

‘‘𑄚 𑄟𑄬 𑄃𑅅𑄌𑄢𑄨𑄡𑄮 𑄃𑄖𑄴𑄗𑄨, 𑄥𑄘𑄨𑄥𑄮 𑄟𑄬 𑄚 𑄤𑄨𑄎𑄴𑄎𑄖𑄨;
𑄥𑄘𑄬𑄤𑄇𑄥𑄴𑄟𑄨𑄁 𑄣𑄮𑄇𑄥𑄴𑄟𑄨𑄁, 𑄚𑄖𑄴𑄗𑄨 𑄟𑄬 𑄛𑄑𑄨𑄛𑄪𑄉𑄴𑄉𑄣𑄮𑅁

‘‘𑄃𑄦𑄐𑄴𑄦𑄨 𑄃𑄢𑄦𑅅 𑄣𑄮𑄇𑄬, 𑄃𑄦𑄁 𑄥𑄖𑄴𑄗𑅅 𑄃𑄚𑄪𑄖𑄴𑄖𑄢𑄮;
𑄆𑄇𑄮𑄟𑄴𑄦𑄨 𑄥𑄟𑄴𑄟𑅅𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮, 𑄥𑄩𑄖𑄨𑄞𑄫𑄖𑄮𑄥𑄴𑄟𑄨 𑄚𑄨𑄝𑄴𑄝𑄪𑄖𑄮𑅁

‘‘𑄙𑄟𑄴𑄟𑄌𑄇𑄴𑄇𑄁 𑄛𑄤𑄖𑄴𑄖𑄬𑄖𑄪𑄁, 𑄉𑄌𑄴𑄍𑅅𑄟𑄨 𑄇𑅅𑄥𑄨𑄚𑄁 𑄛𑄪𑄢𑄁;
𑄃𑄚𑄴𑄙𑄩𑄞𑄫𑄖𑄥𑄴𑄟𑄨𑄁 [𑄃𑄚𑄴𑄙𑄞𑄫𑄖𑄥𑄴𑄟𑄨𑄁 (𑄥𑄩𑅁 𑄥𑄴𑄡𑅅𑅁 𑄇𑄁𑅁 𑄛𑄩𑅁)] 𑄣𑄮𑄇𑄥𑄴𑄟𑄨𑄁,
𑄃𑅅𑄦𑄐𑄴𑄍𑄁 [𑄃𑅅𑄦𑄐𑄴𑄦𑄨𑄁 (𑄇𑅁)] 𑄃𑄟𑄖𑄘𑄪𑄚𑄴𑄘𑄪𑄞𑄨’’𑄚𑄴𑄖𑄨 [𑄘𑄪𑄚𑄴𑄘𑄪𑄞𑄨𑄚𑄴𑄖𑄨 (𑄇𑅁)]𑅁

‘‘𑄡𑄗𑅅 𑄈𑄮 𑄖𑄴𑄤𑄁, 𑄃𑅅𑄤𑄪𑄥𑄮, 𑄛𑄑𑄨𑄎𑅅𑄚𑅅𑄥𑄨, 𑄃𑄢𑄦𑄥𑄨 𑄃𑄚𑄚𑄴𑄖𑄎𑄨𑄚𑄮’’𑄖𑄨?

‘‘𑄟𑅅𑄘𑄨𑄥𑅅 𑄤𑄬 𑄎𑄨𑄚𑅅 𑄦𑄮𑄚𑄴𑄖𑄨, 𑄡𑄬 𑄛𑄖𑄴𑄖𑅅 𑄃𑅅𑄥𑄤𑄇𑄴𑄈𑄡𑄁;
𑄎𑄨𑄖𑅅 𑄟𑄬 𑄛𑅅𑄛𑄇𑅅 𑄙𑄟𑄴𑄟𑅅, 𑄖𑄥𑄴𑄟𑅅𑄦𑄁 𑄅𑄛𑄇 𑄎𑄨𑄚𑄮’’𑄖𑄨 [𑄟𑄦𑅅𑄤𑅁 𑄷𑄷; 𑄟𑅁 𑄚𑄨𑅁 𑄷𑅁𑄸𑄾𑄻; 𑄸𑅁𑄹𑄺𑄷]𑅁

𑄃𑄖𑄳𑄗𑄨𑄠𑄬𑄣 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄣𑄖𑄳𑄖𑄝𑄳𑄝𑄁 –
''𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄇𑄥𑄳𑄥𑄛𑄥𑄳𑄥 𑄞𑄉𑄣𑄖𑄮 𑄛𑅅𑄣𑄌𑄚𑄬 𑄃𑄮𑄇𑄳𑄇𑄚𑄳𑄖𑄚𑄨𑄠𑅅𑄟𑄮 𑄌𑄨𑄕𑄳𑄕𑄝𑄳𑄡𑄦𑄳𑄟𑄌𑄡𑄨𑄠𑄮''𑄖𑄨𑅁

𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄇𑄥𑄳𑄥𑄛𑄥𑄳𑄥 𑄞𑄉𑄣𑄖𑄮 𑄛𑅅𑄣𑄌𑄚𑄬 𑄃𑄮𑄇𑄳𑄇𑄚𑄳𑄖𑄚𑄨𑄠𑅅𑄟𑄮 𑄌𑄨𑄕𑄳𑄕𑄝𑄳𑄡𑄦𑄳𑄟𑄌𑄡𑄨𑄠𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄣𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄣𑄖𑅅 – '''𑄄𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄁 𑄃𑄡𑄨𑄠𑄥𑄌𑄳𑄌'𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬, 𑄛𑄪𑄝𑄳𑄝𑄬 𑄃𑄚𑄚𑄪𑄥𑄳𑄥𑄪𑄖𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄌𑄇𑄳𑄈𑄪𑄁 𑄅𑄘𑄛𑅅𑄘𑄨, 𑄐𑅅𑄕𑄁 𑄅𑄘𑄛𑅅𑄘𑄨, 𑄛𑄐𑄳𑄐𑅅 𑄅𑄘𑄛𑅅𑄘𑄨, 𑄣𑄨𑄎𑄳𑄎𑅅 𑄅𑄘𑄛𑅅𑄘𑄨, 𑄃𑅅𑄢𑄮𑄇𑄮 𑄅𑄘𑄛𑅅𑄘𑄨𑅁 '𑄖𑄁 𑄈𑄮 𑄛𑄚𑄨𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄁 𑄃𑄡𑄨𑄠𑄥𑄌𑄳𑄌𑄁 𑄛𑄡𑄨𑄐𑄳𑄐𑄬𑄠𑄳𑄠'𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... 𑄛𑄡𑄨𑄐𑄳𑄐𑅅𑄖𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬, 𑄛𑄪𑄝𑄳𑄝𑄬 𑄃𑄚𑄚𑄪𑄥𑄳𑄥𑄪𑄖𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄌𑄇𑄳𑄈𑄪𑄁 𑄅𑄘𑄛𑅅𑄘𑄨 ...𑄛𑄬... 𑄃𑅅𑄢𑄮𑄇𑄮 𑄅𑄘𑄛𑅅𑄘𑄨𑅁 '𑄄𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄥𑄟𑄪𑄘𑄠𑄁 𑄃𑄡𑄨𑄠𑄥𑄌𑄳𑄌'𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... '𑄖𑄁 𑄈𑄮 𑄛𑄚𑄨𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄥𑄟𑄪𑄘𑄠𑄁 [𑄘𑄪𑄇𑄳𑄈𑄥𑄟𑄪𑄘𑄠𑄮 (𑄥𑄳𑄠𑅅𑅁 𑄇𑅁)] 𑄃𑄡𑄨𑄠𑄥𑄌𑄳𑄌𑄁 𑄛𑄦𑅅𑄖𑄝𑄳𑄝'𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... 𑄛𑄦𑄩𑄚𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... '𑄄𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄡𑄮𑄙𑄁 [𑄘𑄪𑄇𑄳𑄈𑄚𑄨𑄡𑄮𑄙𑄮 (𑄥𑄳𑄠𑅅𑅁 𑄇𑅁)] 𑄃𑄡𑄨𑄠𑄥𑄌𑄳𑄌'𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... '𑄖𑄁 𑄈𑄮 𑄛𑄚𑄨𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄡𑄮𑄙𑄁 𑄃𑄡𑄨𑄠𑄥𑄌𑄳𑄌𑄁 𑄥𑄌𑄳𑄍𑄨𑄇𑅅𑄖𑄝𑄳𑄝'𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... 𑄥𑄌𑄳𑄍𑄨𑄇𑄖𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... '𑄄𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄡𑄮𑄙𑄉𑅅𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑅅 𑄃𑄡𑄨𑄠𑄥𑄌𑄳𑄌'𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... '𑄖𑄁 𑄈𑄮 𑄛𑄚𑄨𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄡𑄮𑄙𑄉𑅅𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑅅 𑄃𑄡𑄨𑄠𑄥𑄌𑄳𑄌𑄁 𑄞𑅅𑄣𑄬𑄖𑄝𑄳𑄝'𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬 ...𑄛𑄬... 𑄞𑅅𑄣𑄨𑄖𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄣𑄬, 𑄛𑄪𑄝𑄳𑄝𑄬 𑄃𑄚𑄚𑄪𑄥𑄳𑄥𑄪𑄖𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄌𑄇𑄳𑄈𑄪𑄁 𑄅𑄘𑄛𑅅𑄘𑄨, 𑄐𑅅𑄕𑄁 𑄅𑄘𑄛𑅅𑄘𑄨, 𑄛𑄐𑄳𑄐𑅅 𑄅𑄘𑄛𑅅𑄘𑄨, 𑄣𑄨𑄎𑄳𑄎𑅅 𑄅𑄘𑄛𑅅𑄘𑄨, 𑄃𑅅𑄢𑄮𑄇𑄮 𑄅𑄘𑄛𑅅𑄘𑄩''𑄖𑄨 [𑄟𑄦𑅅𑄣𑅁 𑄷𑄻; 𑄥𑄁𑅁 𑄚𑄨𑅁 𑄻𑅁𑄷𑄶𑄾𑄷; 𑄛𑄑𑄨𑅁 𑄟𑅁 𑄸𑅁𑄹𑄶]𑅁 𑄃𑄖𑄳𑄗𑄨𑄠𑄬𑄣 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄣𑄖𑄳𑄖𑄝𑄳𑄝𑄁 –
''𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄇𑄥𑄳𑄥𑄛𑄥𑄳𑄥 𑄞𑄉𑄣𑄖𑄮 𑄛𑅅𑄣𑄌𑄚𑄬 𑄃𑄮𑄇𑄳𑄇𑄚𑄳𑄖𑄚𑄨𑄠𑅅𑄟𑄮 𑄌𑄨𑄕𑄳𑄕𑄝𑄳𑄡𑄦𑄳𑄟𑄌𑄡𑄨𑄠𑄮''𑄖𑄨𑅁

𑄚𑄨𑄠𑅅𑄟𑄮𑄇𑄳𑄇𑄚𑄳𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄺𑅁 𑄌𑄖𑄪𑄖𑄳𑄗𑄣𑄉𑄳𑄉𑄮

(𑄺𑄷) 𑄿𑅁 𑄃𑄛𑄡𑅅𑄛𑄨 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄇𑄗𑅅

𑄺𑄶𑄼𑅁 𑄃𑄡𑄦𑄖𑄳𑄖𑄥𑄌𑄳𑄍𑄨𑄇𑄨𑄡𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄢𑄮 𑄖𑄩𑄦𑄨 𑄜𑄢𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄡𑄦𑄖𑄳𑄖𑄥𑄌𑄳𑄍𑄨𑄇𑄨𑄡𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄢𑄮 𑄌𑄖𑄫𑄦𑄨 𑄜𑄥𑄳𑄥𑄬𑄦𑄨 𑄌𑄖𑄫𑄦𑄨 𑄣𑄬𑄘𑄚𑅅𑄦𑄨 𑄌𑄖𑄫𑄦𑄨 𑄥𑄐𑄳𑄐𑅅𑄦𑄨 𑄌𑄖𑄫𑄦𑄨 𑄌𑄬𑄖𑄚𑅅𑄦𑄨 𑄌𑄖𑄫𑄦𑄨

ၸိတ်တေဂိ ၀တူဂိ သ၁ဂံဂိ ၀တူဂိ ဓိဇ်ယေဂိ ၀တူဂိ သတိဂိ ၀တူဂိ သမာဓိဂိ ၀တူဂိ ပဉ္ဉာဂိ သမ္ပဏ္ဏဂတ္တိ? ဏ ဟေမံ ဗတိတဝိဗေ ...ပေ...।

ဘာဏ္ဂဖိဖလသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ ဥုံဂိ ဖလေဂိ သမ္ပဏ္ဏဂတ္တိ? ဘာမဏ္ဏတ်। ဘာဏ္ဂဖိဖလသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ တိဂိ ဖသံသေဂိ တိဂိ မေဒာဏ္ဏဂိ ...ပေ... တိဂိ ပဉ္ဉာဂိ သမ္ပဏ္ဏဂတ္တိ? ဏ ဟေမံ ဗတိတဝိဗေ ...ပေ...।

သဏာဂဖိဖလသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ သွတ်ပတိတိဖလေဏ သမ္ပဏ္ဏဂတ္တိ? ဘာမဏ္ဏတ်। သဏာဂဖိဖလသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ ဥုံဂိ ဖသံသေဂိ ဥုံဂိ မေဒာဏ္ဏဂိ ...ပေ... ဥုံဂိ ပဉ္ဉာဂိ သမ္ပဏ္ဏဂတ္တိ? ဏ ဟေမံ ဗတိတဝိဗေ ...ပေ...।

ဘဏဂတိတသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ သွတ်ပတိတိဖလေဏ သမ္ပဏ္ဏဂတ္တိ? ဘာမဏ္ဏတ်। ဘဏဂတိတသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ သွတ်ပဏ္ဏ သတိတက်ဓတိတုပဏ္ဏ, က္ခလဇ်က္ခလ္လ, ဘောဏဇီဇိတိ? ဏ ဟေမံ ဗတိတဝိဗေ ...ပေ...।

ဘဏဂတိတသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ သဏာဂဖိဖလေဏ သမ္ပဏ္ဏဂတ္တိ? ဘာမဏ္ဏတ်। ဘဏဂတိတသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ သဏာဂဖိတိ? ဏ ဟေမံ ဗတိတဝိဗေ ...ပေ...।

ဘဏဂတိတသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ ဘာဏ္ဂဖိဖလေဏ သမ္ပဏ္ဏဂတ္တိ? ဘာမဏ္ဏတ်। ဘဏဂတိတသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ ဘာဏ္ဂဖိ ဘာဏတဏပဏ်ဏဝိဝိယိ, ဘုပဂဝိ၀ပဏ်ဏဝိဝိယိ, ဘာသဇ်ဂဏပဏ်ဏဝိဝိယိ, သသဇ်ဂဏပဏ်ဏဝိဝိယိ, ဘုဒ္ဓံသွတ္တ ဘာဏဏ်ဏဇဂဖိတိ? ဏ ဟေမံ ဗတိတဝိဗေ ...ပေ...।

ဘာဏ္ဂဖိဖလသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ သွတ်ပတိတိဖလေဏ သမ္ပဏ္ဏဂတ္တိ? ဘာမဏ္ဏတ်। ဘာဏ္ဂဖိဖလသမင်္ဂိဿ ပဥ္စပဏ္ဏ ပုဂ္ဂလဲ သွတ်ပဏ္ဏ သတိတက်ဓတိတုပဏ္ဏ, က္ခလဇ်က္ခလ္လ, ဘောဏဇီဇိတိ? ဏ ဟေမံ ဗတိတဝိဗေ ...ပေ...।

ဘၼၱဂၢမိဖလသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ သကဒါဂါမိဖလေန သမႏၷာဂေတာတိ? အာမႏၲာ။ ဘၼၱဂၢမိဖလသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ သကဒါဂါမီတိ? န ေဟဝံ ဝတၱဗၺေ ...ေပ ...။

သကဒါဂါမိဖလသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ သြတာပတၱိဖလေန သမႏၷာဂေတာတိ? အာမႏၲာ။ သကဒါဂါမိဖလသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ သြတာပႏၷ သတၱကၡတၱုပရမ, ေကာလံေကာလ, ဧကဗီဇီတိ? န ေဟဝံ ဝတၱဗၺေ ...ေပ ...။

၉၀၇။ သြတာပတၱိဖလေန သမႏၷာဂေတာ သြတာပႏၷတိ ဝတၱဗၺေတာတိ? အာမႏၲာ။ ဘဂ္ဂတၱတသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ သြတာပတၱိဖလေန သမႏၷာဂေတာတိ? အာမႏၲာ။ ေသာဝ ဘဂ္ဂတၱတသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ, သြ သြတာပႏၷတိ? န ေဟဝံ ဝတၱဗၺေ ...ေပ ...။

သကဒါဂါမိဖလေန သမႏၷာဂေတာ သကဒါဂါမီတိ ဝတၱဗၺေတာတိ? အာမႏၲာ။ ဘဂ္ဂတၱတသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ သကဒါဂါမိဖလေန သမႏၷာဂေတာတိ? အာမႏၲာ။ ေသာဝ ဘဂ္ဂတၱတသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ, သြ သကဒါဂါမီတိ? န ေဟဝံ ဝတၱဗၺေ ...ေပ ...။

ဘၼၱဂၢမိဖလေန သမႏၷာဂေတာ ဘၼၱဂၢမီတိ ဝတၱဗၺေတာတိ? အာမႏၲာ။ ဘဂ္ဂတၱတသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ ဘၼၱဂၢမိဖလေန သမႏၷာဂေတာတိ? အာမႏၲာ။ ေသာဝ ဘဂ္ဂတၱတသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ, သြ ဘၼၱဂၢမီတိ? န ေဟဝံ ဝတၱဗၺေ ...ေပ ...။

သြတာပတၱိဖလေန သမႏၷာဂေတာ သြတာပႏၷတိ ဝတၱဗၺေတာတိ? အာမႏၲာ။ ဘၼၱဂၢမိဖလသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ သြတာပတၱိဖလေန သမႏၷာဂေတာတိ? အာမႏၲာ။ ေသာဝ ဘၼၱဂၢမိဖလသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ, သြ သြတာပႏၷတိ? န ေဟဝံ ဝတၱဗၺေ ...ေပ ...။

သကဒါဂါမိဖလေန သမႏၷာဂေတာ သကဒါဂါမီတိ ဝတၱဗၺေတာတိ? အာမႏၲာ။ ဘၼၱဂၢမိဖလသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ သကဒါဂါမိဖလေန သမႏၷာဂေတာတိ? အာမႏၲာ။ ေသာဝ ဘၼၱဂၢမိဖလသစၦိကိရိယာယ ပဋိပႏၷ ပုဂၢလ, သြ သကဒါဂါမီတိ? န ေဟဝံ ဝတၱဗၺေ ...ေပ ...။

သောတာပတ္တိဖလဿ သစ္ဆိကတတ္တာ သောတာပန္နောတိ ဝတ္တဗ္ဗောတိ? အာမန္တာ။ သကဒါဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သောတာပတ္တိဖလဿ သစ္ဆိကတတ္တာတိ? အာမန္တာ။ သောယေဝ သကဒါဂါမိဖလသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော, သော သောတာပန္နောတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၂၀၈။ အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သောတာပတ္တိဖလဿ သစ္ဆိကတတ္တာတိ? အာမန္တာ။ နနု အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သောတာပတ္တိဖလံ ဝီတိဝတ္တောတိ? အာမန္တာ။ ဟဉ္စိ အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သောတာပတ္တိဖလံ ဝီတိဝတ္တော, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သောတာပတ္တိဖလဿ သစ္ဆိကတတ္တာ''တိ။

အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သောတာပတ္တိဖလံ ဝီတိဝတ္တော, တေနေဝ သစ္ဆိကတတ္တာတိ? အာမန္တာ။ အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သောတာပတ္တိမဂ္ဂံ ဝီတိဝတ္တော, သက္ကာယဒိဋ္ဌိံ ဝိစိကိစ္ဆံ သီလဗ္ဗတပရာမာသံ အပါယဂမနီယံ ရာဂံ အပါယဂမနီယံ ဒေါသံ အပါယဂမနီယံ မောဟံ ဝီတိဝတ္တော, တေနေဝ သစ္ဆိကတတ္တာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သကဒါဂါမိဖလဿ သစ္ဆိကတတ္တာတိ? အာမန္တာ။ နနု အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သကဒါဂါမိဖလံ ဝီတိဝတ္တောတိ? အာမန္တာ။ ဟဉ္စိ အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သကဒါဂါမိဖလံ ဝီတိဝတ္တော, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သကဒါဂါမိဖလဿ သစ္ဆိကတတ္တာ''တိ။

အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သကဒါဂါမိဖလံ ဝီတိဝတ္တော, တေနေဝ သစ္ဆိကတတ္တာတိ? အာမန္တာ။ အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော သကဒါဂါမိမဂ္ဂံ ဝီတိဝတ္တော, ဩဠာရိကံ ကာမရာဂံ ဩဠာရိကံ ဗျာပါဒံ ဝီတိဝတ္တော, တေနေဝ သစ္ဆိကတတ္တာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော အနာဂါမိဖလဿ သစ္ဆိကတတ္တာတိ? အာမန္တာ။ နနု အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော အနာဂါမိဖလံ ဝီတိဝတ္တောတိ? အာမန္တာ။ ဟဉ္စိ အရဟတ္တသစ္ဆိကိရိယာယ ပဋိပန္နော ပုဂ္ဂလော အနာဂါမိဖလံ ဝီတိဝတ္တော, နော စ ဝတ ရေ ဝတ္တဗ္ဗေ –

‘‘ဘာဇဂတာတာသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ ဘာဏ်ဂ်ဖိဖလေဏ သဖဏ်ဏ်ဂတွ’’တိ၊

ဘာဇဂတာတာသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ ဘာဏ်ဂ်ဖိဖလ် ဓီတိမတာတွ, တေဏ သဖဏ်ဏ်ဂတွတိ ? ဘ်ဖဏ်တ်၊ ဘာဇဂတာတာသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ ဘာဏ်ဂ်ဖိဖဂိဂံ ဓီတိမတာတွ, ဘာဖုသဂဂတံ ဂ်ဖဏ်ဂံ ဘာဖုသဂဂတံ ဗုံပံ ဓီတိမတာတွ, တေဏ သဖဏ်ဏ်ဂတွတိ ? ဏ ဂေမံ မတာတပဲဗေ . . . ပေ . . . ၊

၉၀၈၊ ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သွတာပတာတိဖလေဏ သဖဏ်ဏ်ဂတွတိ ? ဘ်ဖဏ်တ်၊ ဏဏု ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သွတာပတာတိဖလ် ဓီတိမတာတွတိ ? ဘ်ဖဏ်တ်၊ ဂဓဲဗိ ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သွတာပတာတိဖလ် ဓီတိမတာတွ, ဏွ ဗ မတ ဇေ မတာတပဲဗေ – ‘‘ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သွတာပတာတိဖလေဏ သဖဏ်ဏ်ဂတွ’’တိ၊

ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သွတာပတာတိဖလ် ဓီတိမတာတွ, တေဏ သဖဏ်ဏ်ဂတွတိ ? ဘ်ဖဏ်တ်၊ ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သွတာပတာတိဖဂိဂံ ဓီတိမတာတွ, သဂိဂ်ယဒိဏ်ဏိ . . . ပေ . . . ဘာပံယဂဖဏိယံ ဖွဂံ ဓီတိမတာတွ, တေဏ သဖဏ်ဏ်ဂတွတိ ? ဏ ဂေမံ မတာတပဲဗေ . . . ပေ . . . ၊

ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သဂဘ်ဂ်ဖိဖလေဏ သဖဏ်ဏ်ဂတွတိ ? ဘ်ဖဏ်တ်၊ ဏဏု ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သဂဘ်ဂ်ဖိဖလ် ဓီတိမတာတွတိ ? ဘ်ဖဏ်တ်၊ ဂဓဲဗိ ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သဂဘ်ဂ်ဖိဖလ် ဓီတိမတာတွ, ဏွ ဗ မတ ဇေ မတာတပဲဗေ – ‘‘ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သဂဘ်ဂ်ဖိဖလေဏ သဖဏ်ဏ်ဂတွ’’တိ၊

ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သဂဘ်ဂ်ဖိဖလ် ဓီတိမတာတွ, တေဏ သဖဏ်ဏ်ဂတွတိ ? ဘ်ဖဏ်တ်၊ ဘာဏ်ဂ်ဖိဖလသပဲမိဂိဇိယံယ ပဋေပဏ်ဏွ ပုဂိဂလွ သဂဘ်ဂ်ဖိဖဂိဂံ ဓီတိမတာတွ, ဘွဏဇိဂံ ဂ်ဖဏ်ဂံ ဘွဏဇိဂံ ဗုံပံ ဓီတိမတာတွ, တေဏ သဖဏ်ဏ်ဂတွတိ ? ဏ ဂေမံ မတာတပဲဗေ . . . ပေ . . . ၊

𑄷𑄽𑄶𑅁 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄃𑄖𑄳𑄗𑄨 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁 𑄤𑄩𑄖𑄨𑄤𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁 𑄤𑄩𑄖𑄨𑄤𑄖𑄳𑄖𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮''𑄖𑄨𑅁

𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁 𑄤𑄩𑄖𑄨𑄤𑄖𑄳𑄖𑄁, 𑄖𑄬𑄚 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄟𑄉𑄳𑄉𑄮 𑄤𑄩𑄖𑄨𑄤𑄖𑄳𑄖𑄮, 𑄥𑄇𑄳𑄇𑄧𑄡𑄘𑄨𑄑𑄳𑄒𑄨 ...𑄛𑄬... 𑄃𑄛𑄧𑄡𑄉𑄟𑄚𑄩𑄡𑄮 𑄟𑄮𑄦𑄮 𑄤𑄩𑄖𑄨𑄤𑄖𑄳𑄖𑄮, 𑄖𑄬𑄚 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑅁

𑄷𑄽𑄷𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄃𑄢𑄦𑄖𑄳𑄖𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄖𑄩𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮''𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑄖𑄳𑄖𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄬𑄚 𑄖𑄩𑄕𑄨 𑄜𑄣𑄧𑄚𑄨 𑄛𑄑𑄨𑄣𑄘𑄳𑄙𑄧𑄚𑄨, 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑄖𑄳𑄖𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄬𑄚 𑄖𑄩𑄕𑄨 𑄜𑄣𑄧𑄚𑄨 𑄛𑄑𑄨𑄣𑄘𑄳𑄙𑄧𑄚𑄨 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄢𑄦𑄖𑄳𑄖𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄖𑄩𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮''𑄖𑄨𑅁

𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄃𑄚𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄘𑄳𑄤𑄩𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮''𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄚𑄚𑄪 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄬𑄚 𑄘𑄳𑄤𑄬 𑄜𑄣𑄧𑄚𑄨 𑄛𑄑𑄨𑄣𑄘𑄳𑄙𑄧𑄚𑄨, 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄬𑄚 𑄘𑄳𑄤𑄬 𑄜𑄣𑄧𑄚𑄨 𑄛𑄑𑄨𑄣𑄘𑄳𑄙𑄧𑄚𑄨 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄚𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄘𑄳𑄤𑄩𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮''𑄖𑄨𑅁

𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑄧𑄉𑄖𑄮''𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄚𑄚𑄪 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄬𑄚 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁 𑄛𑄑𑄨𑄣𑄘𑄳𑄙𑄁, 𑄖𑄬𑄚 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄬𑄚 𑄛𑄪𑄉𑄳𑄉𑄣𑄬𑄚 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁 𑄛𑄑𑄨𑄣𑄘𑄳𑄙𑄁 𑄖𑄬𑄚 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 –

‘‘𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮’’𑄖𑄨𑅁

𑄺𑄷𑄸𑅁 𑄃𑄢𑄦𑄖𑄳𑄖𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄖𑄩𑄕𑄨 𑄜𑄣𑅅𑄚𑄨 𑄛𑄑𑄨𑄣𑄘𑄳𑄙𑅅𑄚𑄨 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨, 𑄃𑄢𑄦𑄖𑄳𑄖𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄖𑄩𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑄖𑄳𑄖𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄟𑄉𑄳𑄉𑅅 𑄛𑄑𑄨𑄣𑄘𑄳𑄙𑅅 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨, 𑄃𑄢𑄦𑄖𑄳𑄖𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄌𑄖𑄫𑄦𑄨 𑄟𑄉𑄳𑄉𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄘𑄳𑄤𑄬 𑄜𑄣𑅅𑄚𑄨 𑄛𑄑𑄨𑄣𑄘𑄳𑄙𑅅𑄚𑄨 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨, 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄘𑄳𑄤𑄩𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄖𑄠𑄮 𑄟𑄉𑄳𑄉𑅅 𑄛𑄑𑄨𑄣𑄘𑄳𑄙𑅅 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨, 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄖𑄩𑄦𑄨 𑄟𑄉𑄳𑄉𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑄁 𑄛𑄑𑄨𑄣𑄘𑄳𑄙𑄁 𑄖𑄬𑄚 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨, 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄘𑄳𑄤𑄬 𑄟𑄉𑄳𑄉𑅅 𑄛𑄑𑄨𑄣𑄘𑄳𑄙𑅅 𑄖𑄬𑄦𑄨 𑄌 𑄃𑄛𑄢𑄨𑄦𑄩𑄚𑄮𑄖𑄨, 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄠𑅅𑄠 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄇𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄘𑄳𑄤𑄩𑄦𑄨 𑄟𑄉𑄳𑄉𑄬𑄦𑄨 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄛𑄢𑅅𑄛𑄨 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄺𑅁 𑄌𑄖𑄪𑄖𑄳𑄗𑄤𑄉𑄳𑄉𑄮

(𑄺𑄸) 𑄷𑄶𑅁 𑄥𑄝𑄳𑄝𑄥𑄁𑄠𑄮𑄎𑄚𑄛𑄳𑄛𑄦𑅅𑄚𑄇𑄗𑅅

𑄺𑄷𑄹𑅁 𑄥𑄝𑄳𑄝𑄥𑄁𑄠𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑄁 𑄃𑄢𑄦𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑄖𑄳𑄖𑄟𑄉𑄳𑄉𑄬𑄚 𑄥𑄝𑄳𑄝𑄬 𑄥𑄁𑄠𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄠𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨𑄁 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄇𑄴𑄇𑅅𑄡𑄘𑄨𑄑𑄴𑄒𑄨𑄁 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄴𑄍𑄁 𑄥𑄩𑄣𑄝𑄴𑄝𑄖𑄛𑄢𑅅𑄟𑅅𑄥𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄖𑄨𑄕𑄴𑄕𑄁 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑄁 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄖𑄨𑄕𑄴𑄕𑄁 𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑄁 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩’’𑄖𑄨𑅁

[illegible]𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄝𑄳𑄡𑅅𑄛𑅅𑄘𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

[illegible]𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄃𑄮𑅄𑅅𑄢𑄨𑄇𑄁 𑄝𑄳𑄡𑅅𑄛𑅅𑄘𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄳𑄡𑅅𑄛𑅅𑄘𑅅𑄚𑄁 𑄖𑄚𑄪𑄞𑅅𑄤𑄁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄳𑄡𑅅𑄛𑅅𑄘𑅅𑄚𑄁 𑄖𑄚𑄪𑄞𑅅𑄤𑄁 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩’’𑄖𑄨𑅁

𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄁 𑄝𑄳𑄡𑅅𑄛𑅅𑄘𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

[illegible]𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄁 𑄃𑄕𑄪𑄥𑄦𑄉𑄖𑄁 𑄝𑄳𑄡𑅅𑄛𑅅𑄘𑄁 𑄛𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄳𑄡𑅅𑄛𑅅𑄘𑅅𑄚𑄁 𑄃𑄚𑄤𑄥𑄬𑄥𑄛𑄴𑄛𑄦𑅅𑄚𑄁 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄇𑅅𑄟𑄢𑅅𑄉𑄝𑄳𑄡𑅅𑄛𑅅𑄘𑅅𑄚𑄁 𑄃𑄚𑄤𑄥𑄬𑄥𑄛𑄴𑄛𑄦𑅅𑄚𑄁 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩’’𑄖𑄨𑅁

𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄢𑄫𑄛𑄢𑅅𑄉𑄃𑄢𑄫𑄛𑄢𑅅𑄉𑄟𑅅𑄚𑄃𑄪𑄘𑄴𑄙𑄌𑄴𑄌𑄃𑄤𑄨𑄎𑄴𑄎𑅅𑄡 𑄃𑄚𑄤𑄥𑄬𑄥𑄛𑄴𑄛𑄦𑅅𑄚𑄁 𑄃𑄢𑄦𑄖𑄴𑄖𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄢𑄫𑄛𑄢𑅅𑄉𑄃𑄢𑄫𑄛𑄢𑅅𑄉𑄟𑅅𑄚𑄃𑄪𑄘𑄴𑄙𑄌𑄴𑄌𑄃𑄤𑄨𑄎𑄴𑄎𑅅𑄡 𑄃𑄚𑄤𑄥𑄬𑄥𑄛𑄴𑄛𑄦𑅅𑄚𑄁 𑄃𑄢𑄦𑄖𑄴𑄖𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄬𑄚 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄡𑄚𑄴𑄖𑄩’’𑄖𑄨𑅁

𑄹𑄽𑄺𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄥𑄝𑄴𑄝𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑄁 𑄞𑄉𑄤𑄖𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄤𑄖𑄮 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄞𑄉𑄤𑄖𑄮 𑄥𑄝𑄴𑄝𑄬 𑄥𑄁𑄡𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄚𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄝𑄴𑄝𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑄁 𑄞𑄉𑄤𑄖𑅅’’𑄖𑄨𑅁

𑄥𑄝𑄴𑄝𑄥𑄁𑄡𑄮𑄎𑄚𑄛𑄴𑄛𑄦𑅅𑄚𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄌𑄖𑄪𑄖𑄴𑄗𑄤𑄉𑄳𑄉𑄮𑅁

𑄖𑄥𑄴𑄥𑄪𑄘𑄴𑄘𑅅𑄚𑄁 –

𑄉𑄨𑄦𑄨𑄥𑄴𑄥 𑄃𑄢𑄦𑅅, 𑄥𑄦 𑄅𑄛𑄛𑄖𑄴𑄖𑄨𑄡𑅅 𑄃𑄢𑄦𑅅, 𑄃𑄢𑄦𑄖𑄮 𑄥𑄝𑄴𑄝𑄬 𑄙𑄟𑄴𑄟𑅅 𑄃𑄚𑅅𑄥𑄤𑅅, 𑄃𑄢𑄦𑅅 𑄌𑄖𑄫𑄦𑄨 𑄜𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮, 𑄆𑄤𑄟𑄬𑄤 𑄍𑄦𑄨 𑄅𑄛𑄬𑄇𑄴𑄈𑅅𑄦𑄨, 𑄝𑄮𑄙𑄨𑄡𑅅 𑄝𑄪𑄘𑄴𑄙𑄮, 𑄥𑄣𑄇𑄴𑄈𑄕𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮, 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄮𑄇𑄴𑄇𑄚𑄴𑄖𑄚𑄨𑄡𑅅𑄟𑄮 𑄌𑄢𑄨𑄖𑄝𑄳𑄢𑄦𑄴𑄟𑄌𑄢𑄨𑄡𑄮, 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄜𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮, 𑄥𑄝𑄴𑄝𑄥𑄁𑄡𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑄁 𑄞𑄉𑄤𑄖𑅅𑄖𑄨𑅁

𑄻𑅁 𑄛𑄐𑄴𑄌𑄟𑄤𑄉𑄳𑄉𑄮

(𑄺𑄷) 𑄷𑅁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄇𑄗𑅅

𑄹𑄽𑄾𑅁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄐𑅅𑄕𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄡𑄁 𑄇𑄨𑄐𑄴𑄌𑄨 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄐𑅅𑄕𑄁 𑄥𑄝𑄴𑄝𑄁 𑄖𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄐𑅅𑄕𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄌𑄴𑄌𑄤𑄬𑄇𑄴𑄈𑄕𑄐𑅅𑄕𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄐𑅅𑄕𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄉𑄮𑄖𑄳𑄢𑄞𑄪𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄐𑅅𑄕𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑅅𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄐𑅅𑄕𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄐𑅅𑄕𑄁, 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄛𑄖𑄴𑄖𑄥𑄴𑄥 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄥𑄴𑄥 𑄃𑄙𑄨𑄉𑄖𑄥𑄴𑄥 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄥𑄴𑄥 𑄐𑅅𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄇𑄘𑅅𑄉𑄟𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑅅𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄨𑄐𑅅𑄕𑄁 𑄤𑄨𑄟𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄇𑄘𑅅𑄉𑄟𑄨𑄥𑄴𑄥 𑄐𑅅𑄕𑄁, 𑄥𑄇𑄘𑅅𑄉𑄟𑄨𑄜𑄣𑄁 𑄛𑄖𑄴𑄖𑄥𑄴𑄥 𑄛𑄑𑄨𑄣𑄘𑄴𑄙𑄥𑄴𑄥 𑄃𑄙𑄨𑄉𑄖𑄥𑄴𑄥 𑄥𑄌𑄴𑄍𑄨𑄇𑄖𑄥𑄴𑄥 𑄐𑅅𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁

ဗတ်တပဲပေ ...ပေ... ဘာဆာဂ်ဖိဖလသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဘာဖဏ်တ။ ဘာဆာဂ်ဖိသ ဆဲဖ, ဘာဆာဂ်ဖိဖလ် ပတ်တသ ပဋိလဘဂသ ဘဂိဂတသ သဗဲခိဂတသ ဆဲဖာဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ... ဘဇဂတ်တသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဘာဖဏ်တ။ ဘဇဂတ္ဂ ဆဲဖ, ဘဇဂတ်တ် ပတ်တသ ပဋိလဘဂသ ဘဂိဂတသ သဗဲခိဂတသ ဆဲဖာဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ...။

၉၁၉။ သွတ်ပတ်တိဖလသဖဋ်ဂိသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဘာဖဏ်တ။ သွတ်ပတ်တိဖလသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ... သဂာဂ်ဖိဖလသဖဋ်ဂိသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဘာဖဏ်တ။ သဂာဂ်ဖိဖလသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ... ဘာဆာဂ်ဖိဖလသဖဋ်ဂိသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဘာဖဏ်တ။ ဘာဆာဂ်ဖိဖလသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ... ဘဇဂတ်တဖလသဖဋ်ဂိသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဘာဖဏ်တ။ ဘဇဂတ်တသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ...။

၉၂၀။ သွတ်ပတ်တိဖလသဖဋ်ဂိသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တတ် တဆဲဗ ဖလ် ပတ်တသ ဆဲဖာဆတိ? ဘာဖဏ်တ။ သွတ်ပတ်တိဖလသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တတ် တဆဲဗ ဖလ် ပတ်တသ ဆဲဖာဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ... သဂာဂ်ဖိဖလသဖဋ်ဂိသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တတ် တဆဲဗ ဖလ် ပတ်တသ ဆဲဖာဆတိ? ဘာဖဏ်တ။ သဂာဂ်ဖိဖလသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တတ် တဆဲဗ ဖလ် ပတ်တသ ဆဲဖာဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ... ဘာဆာဂ်ဖိဖလသဖဋ်ဂိသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တတ် တဆဲဗ ဖလ် ပတ်တသ ဆဲဖာဆတိ? ဘာဖဏ်တ။ ဘာဆာဂ်ဖိဖလသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တတ် တဆဲဗ ဖလ် ပတ်တသ ဆဲဖာဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ... ဘဇဂတ်တဖလသဖဋ်ဂိသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တတ် တဆဲဗ ဖလ် ပတ်တသ ဆဲဖာဆတိ? ဘာဖဏ်တ။ ဘဇဂတ်တသဗဲခိဂ်ဇိယ ပဋိပဏ္ဏသ ပုဂ်ဂလသ ဗိဖုတ်တိဴဖ ဗိဖုတ်တတ် တဆဲဗ ဖလ် ပတ်တသ ဆဲဖာဆတိ? ဿ ဂေမ္ ဗတ်တပဲပေ ...ပေ...။

𑄤𑄨𑄟𑄪𑄖𑄳𑄖𑄨𑄇𑄗𑅄 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅄𑅁

𑄻𑅁 𑄛𑄐𑄳𑄌𑄟𑄤𑄉𑄳𑄉𑄮

(𑄺𑄺) 𑄸𑅁 𑄃𑄥𑄬𑄈𑄐𑅄𑄕𑄇𑄗𑅄

𑄺𑄸𑄷𑅁 𑄥𑄬𑄇𑄳𑄈𑄥𑄳𑄥 𑄃𑄥𑄬𑄈𑄁 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅄𑄟𑄚𑄳𑄖𑅄𑅁 𑄥𑄬𑄇𑄳𑄈𑄮 𑄃𑄥𑄬𑄈𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅄𑄚𑅄𑄖𑄨 𑄛𑄥𑄳𑄥𑄖𑄨, 𑄘𑄨𑄑𑄳𑄒𑄁 𑄤𑄨𑄘𑄨𑄖𑄁 𑄥𑄌𑄳𑄍𑄨𑄇𑄖𑄁 𑄅𑄛𑄥𑄟𑄳𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄇𑅄𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄳𑄤𑅄 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄥𑄬𑄇𑄳𑄈𑄮 𑄃𑄥𑄬𑄈𑄁 𑄙𑄟𑄳𑄟𑄁 𑄚 𑄎𑅄𑄚𑅄𑄖𑄨 𑄚 𑄛𑄥𑄳𑄥𑄖𑄨, 𑄃𑄘𑄨𑄑𑄳𑄒𑄁 𑄃𑄤𑄨𑄘𑄨𑄖𑄁 𑄃𑄥𑄌𑄳𑄍𑄨𑄇𑄖𑄁 𑄚 𑄅𑄛𑄥𑄟𑄳𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄚 𑄇𑅄𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄳𑄤𑅄 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄃𑅄𑄟𑄚𑄳𑄖𑅄𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄬𑄇𑄳𑄈𑄮 𑄃𑄥𑄬𑄈𑄁 𑄙𑄟𑄳𑄟𑄁 𑄚 𑄎𑅄𑄚𑅄𑄖𑄨 𑄚 𑄛𑄥𑄳𑄥𑄖𑄨, 𑄃𑄘𑄨𑄑𑄳𑄒𑄁 𑄃𑄤𑄨𑄘𑄨𑄖𑄁 𑄃𑄥𑄌𑄳𑄍𑄨𑄇𑄖𑄁 𑄚 𑄅𑄛𑄥𑄟𑄳𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄚 𑄇𑅄𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄳𑄤𑅄 𑄤𑄨𑄦𑄢𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄥𑄬𑄇𑄳𑄈𑄥𑄳𑄥 𑄃𑄥𑄬𑄈𑄁 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄩''𑄖𑄨𑅁

𑄃𑄥𑄬𑄈𑄥𑄳𑄥 𑄃𑄥𑄬𑄈𑄁 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄨, 𑄃𑄥𑄬𑄈𑄮 𑄃𑄥𑄬𑄈𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅄𑄚𑅄𑄖𑄨 𑄛𑄥𑄳𑄥𑄖𑄨, 𑄘𑄨𑄑𑄳𑄒𑄁 𑄤𑄨𑄘𑄨𑄖𑄁 𑄥𑄌𑄳𑄍𑄨𑄇𑄖𑄁 𑄅𑄛𑄥𑄟𑄳𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄇𑅄𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄳𑄤𑅄 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄃𑅄𑄟𑄚𑄳𑄖𑅄𑅁 𑄥𑄬𑄇𑄳𑄈𑄥𑄳𑄥 𑄃𑄥𑄬𑄈𑄁 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄨, 𑄥𑄬𑄇𑄳𑄈𑄮 𑄃𑄥𑄬𑄈𑄁 𑄙𑄟𑄳𑄟𑄁 𑄎𑅄𑄚𑅄𑄖𑄨 𑄛𑄥𑄳𑄥𑄖𑄨, 𑄘𑄨𑄑𑄳𑄒𑄁 𑄤𑄨𑄘𑄨𑄖𑄁 𑄥𑄌𑄳𑄍𑄨𑄇𑄖𑄁 𑄅𑄛𑄥𑄟𑄳𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄇𑅄𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄳𑄤𑅄 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄺𑄸𑄸𑅁 𑄥𑄬𑄇𑄳𑄈𑄥𑄳𑄥 𑄃𑄥𑄬𑄈𑄁 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄨, 𑄥𑄬𑄇𑄳𑄈𑄮 𑄃𑄥𑄬𑄈𑄁 𑄙𑄟𑄳𑄟𑄁 𑄚 𑄎𑅄𑄚𑅄𑄖𑄨 𑄚 𑄛𑄥𑄳𑄥𑄖𑄨, 𑄃𑄘𑄨𑄑𑄳𑄒𑄁 𑄃𑄤𑄨𑄘𑄨𑄖𑄁 𑄃𑄥𑄌𑄳𑄍𑄨𑄇𑄖𑄁 𑄚 𑄅𑄛𑄥𑄟𑄳𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄚 𑄇𑅄𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄳𑄤𑅄 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄃𑅄𑄟𑄚𑄳𑄖𑅄𑅁 𑄃𑄥𑄬𑄈𑄥𑄳𑄥 𑄃𑄥𑄬𑄈𑄁 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄨, 𑄃𑄥𑄬𑄈𑄮 𑄃𑄥𑄬𑄈𑄁 𑄙𑄟𑄳𑄟𑄁 𑄚 𑄎𑅄𑄚𑅄𑄖𑄨 𑄚 𑄛𑄥𑄳𑄥𑄖𑄨, 𑄃𑄘𑄨𑄑𑄳𑄒𑄁 𑄃𑄤𑄨𑄘𑄨𑄖𑄁 𑄃𑄥𑄌𑄳𑄍𑄨𑄇𑄖𑄁 𑄚 𑄅𑄛𑄥𑄟𑄳𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨, 𑄚 𑄇𑅄𑄡𑄬𑄚 𑄜𑄪𑄥𑄨𑄖𑄳𑄤𑅄 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄬𑄇𑄳𑄈𑄥𑄳𑄥 𑄃𑄥𑄬𑄈𑄁 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅄𑄟𑄚𑄳𑄖𑅄𑅁 𑄉𑄮𑄖𑄳𑄢𑄞𑄪𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑅄𑄛𑄖𑄳𑄖𑄨𑄟𑄉𑄳𑄉𑄬 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑅄𑄛𑄖𑄳𑄖𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑅄𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑅄𑄛𑄖𑄳𑄖𑄨𑄜𑄣𑄬 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄇𑄘𑅄𑄉𑅄𑄟𑄨𑄜𑄣 ... 𑄃𑄚𑅄𑄉𑅄𑄟𑄨𑄜𑄣 ... 𑄃𑄢𑄦𑄖𑄳𑄖𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑅄𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄃𑄢𑄦𑄖𑄳𑄖𑄬 𑄐𑅄𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

၉၃၇။ ဓ ဗတ်တပါပံ – ''သောဂသိသ ဘာသောဂ် ဗဲဏ ဘာတ်ထိ''တိ? ဘာမေဆာ။ ဆဆု ဘာယသိဓ ဘာဆဆာ့ သေဂ္ဂ – ''ဒဂဓ ဘုဏဆ္တ''တိ ဗဆာတိ, ''သိတ်ပုတ်ဆ္တ ထေဆ္တ, ဓဂဝ်ရှဂ်ဂလ်လ်ဆ္တ ထေဆ္တ ဘုဏဆ္တ''တိ ဗဆာတိတိ? ဘာမေဆာ။ ဂဗဲဝိ ဘာယသိဓ ဘာဆဆာ့ သေဂ္ဂ – ''ဒဂဓ ဘုဏဆ္တ''တိ ဗဆာတိ, ''သိတ်ပုတ်ဆ္တ ထေဆ္တ, ဓဂဝ်ရှဂ်ဂလ်လ်ဆ္တ ထေဆ္တ ဘုဏဆ္တ''တိ ဗဆာတိ, တေဆ ဗတ ဓေ ဗတ်တပါပေ – ''သောဂသိသ ဘာသောဂ် ဗဲဏ ဘာတ်ထိ''တိ။

ဘာသောဂဗဲဏကထ ဆံဆံဓိတ်။

၁။ ပဥ္စမဝဂ္ဂ

(၈၅) ၇။ ဓိပတ်ိတကထ

၉၃၈။ ပထဓီကာသိဏ သဏ္ဍပတ်တိ [ပထဓီကာသိဏာသဏ္ဍပတ်တိ (သီ၊ က၊)] သဏ္ဍပဆာဆသိသ ဓိပတ်ိတေ ဗဲဏာဆာတိ? ဘာမေဆာ။ ဘာဆိဗ်ဗေ ဆိဗ်ဗဆာတိ ဓိပတ်ိယေသ္တတိ? ဓ ဟေဗံ ဗတ်တပါပေ ...ပေ... ဥက်ဓေ သုဂဆာတိ ...ပေ... ဘာဆတ်တာဆံ ဘာတ်တ်တိ ...ပေ... ဘာသုဒေ သုဒဆာတိ ဓိပတ်ိယေသ္တတိ? ဓ ဟေဗံ ဗတ်တပါပေ ...ပေ...။

ပထဓီကာသိဏ သဏ္ဍပတ်တိ သဏ္ဍပဆာဆသိသ ဓိပတ်ိတေ ဗဲဏာဆာတိ? ဘာမေဆာ။ ဘာကုသလဆာတိ? ဓ ဟေဗံ ဗတ်တပါပေ ...ပေ... ဆဆု ကုသလဆာတိ? ဘာမေဆာ။ ဂဗဲဝိ ကုသလ်, ဆ္တ ဝ ဗတ ဓေ ဗတ်တပါပေ – ''ပထဓီကာသိဏ သဏ္ဍပတ်တိ သဏ္ဍပဆာဆသိသ ဓိပတ်ိတေ ဗဲဏ''ဆာတိ။

ဘာဆိဗ်ဗေ ဆိဗ်ဗဆာတိ ဓိပတ်ိယေသ္တ, သ္တ ဝ ဘာကုသလ္တတိ? ဘာမေဆာ။ ပထဓီကာသိဏ သဏ္ဍပတ်တိ သဏ္ဍပဆာဆသိသ ဓိပတ်ိတေ ဗဲဏ, တဗဲဝ ဘာကုသလဆာတိ? ဓ ဟေဗံ ဗတ်တပါပေ ...ပေ... ဥက်ဓေ သုဂဆာတိ ...ပေ... ဘာဆတ်တာဆံ ဘာတ်တ်တိ ...ပေ... ဘာသုဒေ သုဒဆာတိ ဓိပတ်ိယေသ္တ, သ္တ ဝ ဘာကုသလ္တတိ? ဘာမေဆာ။ ပထဓီကာသိဏ သဏ္ဍပတ်တိ သဏ္ဍပဆာဆသိသ ဓိပတ်ိတေ ဗဲဏ, တဗဲဝ ဘာကုသလဆာတိ? ဓ ဟေဗံ ဗတ်တပါပေ ...ပေ...။

၉၃၉။ ပထဓီကာသိဏ သဏ္ဍပတ်တိ သဏ္ဍပဆာဆသိသ ဓိပတ်ိတေ ဗဲဏ, တဗဲဝ ဘာကုသလဆာတိ? ဘာမေဆာ။ ဘာဆိဗ်ဗေ ဆိဗ်ဗဆာတိ ဓိပတ်ိယေသ္တ, သ္တ ဝ ကုသလ္တတိ? ဓ ဟေဗံ ဗတ်တပါပေ ...ပေ... ပထဓီကာသိဏ သဏ္ဍပတ်တိ သဏ္ဍပဆာဆသိသ ဓိပတ်ိတေ

ဆုဗ်ာ, တဆုဝ ဘကုသလဏ်တိ? ဘ်ဖြဏ်တ်၊ ဥက်ရေ သုဂဏ်တိ ...ပေ... ဘဏတ်တဏ်
ဘတ်တ်တိ ...ပေ... ဘသုဘေ သုဘဏ်တိ မိပဏိယေသွ်, သွ်ဝ ကုသလွ်တိ? ဏ ဂေမ်
မတ်တပ်ပေ ...ပေ...၊

ဧ၃႙၊ ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏသ်သ မိပဏိတေ ဆုဗာဏ်တိ?
ဘ်ဖြဏ်တ်၊ ဘဏဂ် ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏေယ်ျတိ? ဘ်ဖြဏ်တ်၊ ဂဆုဝိ
ဘဏဂ် ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏေယျ, ဏွ် ဝ မတ ဏေ မတ်တပ်ပေ –
''ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏသ်သ မိပဏိတေ ဆုဗာ''ဏ်တိ၊

ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏသ်သ မိပဏိတေ ဆုဗ်ာ, ဘဏဂ်
ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏေယ်ျတိ? ဘ်ဖြဏ်တ်၊ ဘတ်ထိ ဘဏဂတွ်
မိပဏိယေသွ်တိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...၊

ဘတ်ထိ ဘဏဂတွ် မိပဏိယေသွ်တိ? ဘ်ဖြဏ်တ်၊ ဘတ်ထိ ဘဏဂတွ်
သဆုဆုမိပဏိယေသွ် ဗိတ်တမိပဏိယေသွ် ဘိဏ္ဍဏ်မိပဏိယေသွ်တိ? ဏ ဂေမ်
မတ်တပ်ပေ ...ပေ...၊

ဏတ်ထိ ဘဏဂတွ် သဆုဆုမိပဏိယေသွ် ဗိတ်တမိပဏိယေသွ်
ဘိဏ္ဍဏ်မိပဏိယေသွ်တိ? ဘ်ဖြဏ်တ်၊ ဂဆုဝိ ဏတ်ထိ ဘဏဂတွ် သဆုဆုမိပဏိယေသွ်
ဗိတ်တမိပဏိယေသွ် ဘိဏ္ဍဏ်မိပဏိယေသွ်, ဏွ် ဝ မတ ဏေ မတ်တပ်ပေ – ''ဘတ်ထိ
ဘဏဂတွ် မိပဏိယေသွ်''တိ၊

ဧ၃၇၊ ဏ မတ်တပ်ပ် – ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏသ်သ မိပဏိတေ
ဆုဗာဏ်တိ? ဘ်ဖြဏ်တ်၊ ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ္ဍဏ်တသ်သ သပ်ပေမ
ပထမီတိ? ဏ ဂေမ် မတ်တပ်ပေ၊ တေဏ ဂိ ပထမီကာသိဗ်ာ သမ္ပတ်တိ
သမ္ပဏ်ဏသ်သ မိပဏိတေ ဆုဗာဏ်တိ၊

ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏသ်သ မိပဏိတေ ဆုဗာဏ်တိ? ဘ်ဖြဏ်တ်၊
ဏဏု ပထမီ ဘတ်ထိ, ဘတ်ထိ ဝ ကွ်ဝိ ပထမိ ပထမိတွ် သမ္ပဏ္ဍဏ်တီတိ? ဘ်ဖြဏ်တ်၊
ဂဆုဝိ ပထမီ ဘတ်ထိ, ဘတ်ထိ ဝ ကွ်ဝိ ပထမိ ပထမိတွ် သမ္ပဏ္ဍဏ်တိ, ဏွ် ဝ မတ ဏေ
မတ်တပ်ပေ – ''ပထမီကာသိဗ်ာ သမ္ပတ်တိ သမ္ပဏ်ဏသ်သ မိပဏိတေ ဆုဗာ''ဏ်တိ၊

ပထမီ ဘတ်ထိ, ပထမိ ပထမိတွ် သမ္ပဏ္ဍဏ်တသ်သ မိပဏိတ် ဂွ်တီတိ?
ဘ်ဖြဏ်တ်၊ ဏိပ်ပ်ဏ် ဘတ်ထိ, ဏိပ်ပ်ဏ် ဏိပ်ပ်ဏတွ် သမ္ပဏ္ဍဏ်တသ်သ မိပဏိတ်

…𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬… 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘…’’𑄖𑄨𑅁

…𑄇𑄗 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅁

𑄻𑅁 𑄛𑄐𑄳𑄌𑄧𑄟𑄝𑄧𑄉𑄳𑄉𑄮

(𑄺𑄷) 𑄺𑅁 𑄚𑄨𑄠𑄟𑄇𑄗

𑄺𑄸𑄾𑅁 𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄃𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬…𑅁

𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄃𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄚𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄚𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬…𑅁

𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬…𑅁

𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄚𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄚𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬…𑅁

𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄃𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬…𑅁

𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄃𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄚𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄚𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬…𑅁

𑄺𑄸𑄿𑅁 𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄚𑄨𑄠𑄟𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬…𑅁

𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄍𑄧𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄚𑄨𑄠𑄧𑄖𑄧𑄥𑄳𑄥 𑄚𑄨𑄠𑄟𑄉𑄧𑄟𑄧𑄚𑄠 𑄃𑄖𑄳𑄗𑄨 𑄥𑄧𑄖𑄨𑄛𑄧𑄑𑄳𑄒𑄚… 𑄥𑄧𑄟𑄳𑄟𑄛𑄳𑄛𑄙𑄚… 𑄄𑄘𑄳𑄙𑄨𑄛𑄘… 𑄄𑄚𑄴𑄘𑄳𑄢𑄨𑄠… 𑄝𑄣… 𑄝𑄮𑄌𑄳𑄏𑄧𑄋𑄳𑄉𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬…𑄛𑄬…𑅁

𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄚𑄖𑄴𑄗𑄨 𑄚𑄨𑄡𑄂𑄟𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄚𑄖𑄴𑄗𑄨 𑄚𑄨𑄡𑄂𑄟𑄮, 𑄚𑄮 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄃𑄖𑄴𑄗𑄨 𑄐𑄂𑄕''𑄚𑄴𑄖𑄨𑅁

𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄚𑄖𑄴𑄗𑄨 𑄥𑄖𑄨𑄛𑄑𑄴𑄒𑄂𑄚𑄂 ...𑄛𑄬... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄚𑄖𑄴𑄗𑄨 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄂, 𑄚𑄮 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄃𑄖𑄴𑄗𑄨 𑄐𑄂𑄕''𑄚𑄴𑄖𑄨𑅁

𑄺𑄽𑄶𑅁 𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄃𑄖𑄴𑄗𑄨 𑄐𑄂𑄕𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄉𑄮𑄖𑄴𑄢𑄞𑄪𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄬 𑄐𑄂𑄕𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄂𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄜𑄣𑄬 𑄐𑄂𑄕𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄴𑄖𑄥𑄌𑄴𑄍𑄨𑄇𑄨𑄢𑄨𑄡𑄂𑄡 𑄛𑄑𑄨𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄴𑄖𑄬 𑄐𑄂𑄕𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄺𑄽𑄷𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄃𑄖𑄴𑄗𑄨 𑄐𑄂𑄕''𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄚𑄚𑄪 𑄞𑄉𑄤𑄂 𑄎𑄂𑄚𑄂𑄖𑄨 – ''𑄃𑄡𑄁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄟𑄴𑄟𑄖𑄴𑄖𑄚𑄨𑄡𑄂𑄟𑄁 𑄃𑄮𑄇𑄴𑄇𑄟𑄨𑄥𑄴𑄥𑄖𑄨, 𑄞𑄝𑄴𑄝𑄮 𑄃𑄡𑄁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄙𑄟𑄴𑄟𑄁 𑄃𑄞𑄨𑄥𑄟𑄬𑄖𑄪''𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄦𑄐𑄴𑄌𑄨 𑄞𑄉𑄤𑄂 𑄎𑄂𑄚𑄂𑄖𑄨 – ''𑄃𑄡𑄁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄟𑄴𑄟𑄖𑄴𑄖𑄚𑄨𑄡𑄂𑄟𑄁 𑄃𑄮𑄇𑄴𑄇𑄟𑄨𑄥𑄴𑄥𑄖𑄨, 𑄞𑄝𑄴𑄝𑄮 𑄃𑄡𑄁 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄙𑄟𑄴𑄟𑄁 𑄃𑄞𑄨𑄥𑄟𑄬𑄖𑄪𑄁,'' 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄃𑄚𑄨𑄡𑄖𑄥𑄴𑄥 𑄚𑄨𑄡𑄂𑄟𑄉𑄟𑄚𑄂𑄡 𑄃𑄖𑄴𑄗𑄨 𑄐𑄂𑄕''𑄚𑄴𑄖𑄨𑅁

𑄚𑄨𑄡𑄂𑄟𑄇𑄗𑄂 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄂𑅁

𑄻𑅁 𑄛𑄐𑄴𑄌𑄟𑄤𑄉𑄴𑄉𑄮

(𑄺𑄽) 𑄻𑅁 𑄛𑄑𑄨𑄥𑄟𑄴𑄞𑄨𑄘𑄂𑄇𑄗𑄂

𑄺𑄽𑄸𑅁 𑄥𑄝𑄴𑄝𑄁 𑄐𑄂𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄴𑄞𑄨𑄘𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄪𑄖𑄨𑄐𑄂𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄴𑄞𑄨𑄘𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄟𑄴𑄟𑄪𑄖𑄨𑄐𑄂𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄴𑄞𑄨𑄘𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄡𑄬 𑄇𑄬𑄌𑄨 𑄥𑄟𑄴𑄟𑄪𑄖𑄨 𑄎𑄂𑄚𑄚𑄴𑄖𑄨, 𑄥𑄝𑄴𑄝𑄬 𑄖𑄬 𑄛𑄑𑄨𑄥𑄟𑄴𑄞𑄨𑄘𑄂𑄛𑄖𑄴𑄖𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄝𑄴𑄝𑄁 𑄐𑄂𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄴𑄞𑄨𑄘𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄌𑄬𑄖𑄮𑄛𑄢𑄨𑄡𑄂𑄡𑄬 𑄐𑄂𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄴𑄞𑄨𑄘𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...

𑄌𑄬𑄖𑄮𑄛𑄢𑄨𑄠𑅅𑄠𑄬 𑄐𑅅𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄠𑄬 𑄇𑄬𑄌𑄨 𑄛𑄢𑄌𑄨𑄖𑄳𑄖𑄁 𑄎𑅅𑄚𑄚𑄳𑄖𑄨, 𑄥𑄝𑄳𑄝𑄬 𑄖𑄬 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄛𑄖𑄳𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄥𑄝𑄳𑄝𑄁 𑄐𑅅𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄝𑄳𑄝𑅅 𑄛𑄐𑄳𑄐𑅅 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬... 𑄥𑄝𑄳𑄝𑅅 𑄛𑄐𑄳𑄐𑅅 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄗𑄤𑄩𑄇𑄥𑄨𑄕𑄁 𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄠𑅅 𑄛𑄐𑄳𑄐𑅅, 𑄥𑅅 𑄛𑄐𑄳𑄐𑅅 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬... 𑄃𑅅𑄛𑄮𑄇𑄥𑄨𑄕𑄁...𑄛𑄬... 𑄖𑄬𑄎𑄮𑄇𑄥𑄨𑄕𑄁...𑄛𑄬... 𑄤𑅅𑄠𑄮𑄇𑄥𑄨𑄕𑄁...𑄛𑄬... 𑄚𑄩𑄣𑄇𑄥𑄨𑄕𑄁...𑄛𑄬... 𑄛𑄩𑄖𑄇𑄥𑄨𑄕𑄁...𑄛𑄬... 𑄣𑄮𑄦𑄨𑄖𑄇𑄥𑄨𑄕𑄁...𑄛𑄬... 𑄃𑄮𑄘𑅅𑄖𑄇𑄥𑄨𑄕𑄁...𑄛𑄬... 𑄃𑅅𑄇𑅅𑄥𑅅𑄚𑄐𑄳𑄌𑅅𑄠𑄖𑄚𑄁...𑄛𑄬... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄐𑄳𑄌𑅅𑄠𑄖𑄚𑄁...𑄛𑄬... 𑄃𑅅𑄇𑄨𑄐𑄳𑄌𑄐𑄳𑄐𑅅𑄠𑄖𑄚𑄁...𑄛𑄬... 𑄚𑄬𑄤𑄥𑄐𑄳𑄐𑅅𑄚𑅅𑄥𑄐𑄳𑄐𑅅𑄠𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥...𑄛𑄬... 𑄘𑅅𑄚𑄁 𑄘𑄘𑄚𑄳𑄖𑄥𑄳𑄥...𑄛𑄬... 𑄌𑄩𑄤𑄢𑄁 𑄘𑄘𑄚𑄳𑄖𑄥𑄳𑄥...𑄛𑄬... 𑄛𑄨𑄕𑄳𑄓𑄛𑅅𑄖𑄁 𑄘𑄘𑄚𑄳𑄖𑄥𑄳𑄥...𑄛𑄬... 𑄥𑄬𑄚𑅅𑄥𑄚𑄁 𑄘𑄘𑄚𑄳𑄖𑄥𑄳𑄥...𑄛𑄬... 𑄉𑄨𑄣𑅅𑄚𑄛𑄌𑄳𑄌𑄠𑄞𑄬𑄥𑄎𑄳𑄎𑄛𑄢𑄨𑄇𑄳𑄈𑅅𑄢𑄁 𑄘𑄘𑄚𑄳𑄖𑄥𑄳𑄥 𑄠𑅅 𑄛𑄐𑄳𑄐𑅅, 𑄥𑅅 𑄛𑄐𑄳𑄐𑅅 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄺𑄽𑄽𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄝𑄳𑄝𑄁 𑄐𑅅𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄠𑅅 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑅅 𑄛𑄐𑄳𑄐𑅅, 𑄥𑅅 𑄛𑄐𑄳𑄐𑅅 𑄚 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬... 𑄖𑄬𑄚 𑄦𑄨 𑄥𑄝𑄳𑄝𑄁 𑄐𑅅𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨𑅁

𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄻𑅁 𑄛𑄐𑄳𑄌𑄟𑄝𑄉𑄳𑄉𑄮

(𑄺𑄿) 𑄼𑅁 𑄥𑄟𑄳𑄟𑄪𑄖𑄨𑄐𑅅𑄕𑄇𑄗𑅅

𑄺𑄽𑄾𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄟𑄳𑄟𑄪𑄖𑄨𑄐𑅅𑄕𑄁 𑄥𑄌𑄳𑄌𑅅𑄢𑄟𑄳𑄟𑄕𑄐𑄳𑄐𑄬𑄤 𑄚 𑄃𑄐𑄳𑄐𑅅𑄢𑄟𑄳𑄟𑄕𑄚𑄴’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄛𑄗𑄤𑄩𑄇𑄥𑄨𑄕𑄁 𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄖𑄳𑄗𑄨 𑄐𑅅𑄕𑄁, 𑄛𑄗𑄤𑄩𑄇𑄥𑄨𑄕𑄐𑄳𑄌 𑄥𑄟𑄳𑄟𑄪𑄖𑄨𑄥𑄌𑄳𑄌𑄟𑄳𑄦𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄗𑄤𑄩𑄇𑄥𑄨𑄕𑄁 𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄖𑄳𑄗𑄨 𑄐𑅅𑄕𑄁, 𑄛𑄗𑄤𑄩𑄇𑄥𑄨𑄕𑄐𑄳𑄌 𑄥𑄟𑄳𑄟𑄪𑄖𑄨𑄥𑄌𑄳𑄌𑄟𑄳𑄦𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄟𑄳𑄟𑄪𑄖𑄨𑄐𑅅𑄕𑄁 𑄥𑄌𑄳𑄌𑅅𑄢𑄟𑄳𑄟𑄕𑄐𑄳𑄐𑄬𑄤 𑄚 𑄃𑄐𑄳𑄐𑅅𑄢𑄟𑄳𑄟𑄕𑄚𑄴’’𑄖𑄨𑅁

ဏ မတ်တပ်ပ် – ''သဖဲဖုတ်ဗ်ဏ် သပ်ပ်တဖဲဖုဏဗ်ဒေဓ ဏ ဘဗ်ဗ်တဖဲဖုဏ''ဏ်တ်? ဘ်ဖုဏ်တ် ...ပေ... ဏဏ ဘ်ပွ္ကသိဏ် ...ပေ...
တေဏ္ဍကသိဏ် ...ပေ... ဂိလ်ဏပဝ်ဝယဘောသဏ္ဍဓပဏိဂ်ဂ်ဏ် ဘဘဏ်တဿသ ဘတ်ထိ ဗ်ဏ်, ဂိလ်ဏပဝ်ဝယဘောသဏ္ဍဓပဏိဂ်ဂ်ဏ္ဍ ဝ သဖဲဖုတ်သဝ်ဝဖဲဂီတ်? ဘ်ဖုဏ်တ်၊
ဟဗ်ဝ် ဂိလ်ဏပဝ်ဝယဘောသဏ္ဍဓပဏိဂ်ဂ်ဏ် ဘဘဏ်တဿသ ဘတ်ထိ ဗ်ဏ်,
ဂိလ်ဏပဝ်ဝယဘောသဏ္ဍဓပဏိဂ်ဂ်ဏ္ဍ ဝ သဖဲဖုတ်သဝ်ဝဖဲဂိ, တေဏ ဓတ ဓေ မတ်တပ်ပေ – ''သဖဲဖုတ်ဗ်ဏ် သပ်ပ်တဖဲဖုဏဗ်ဒေဓ ဏ ဘဗ်ဗ်တဖဲဖုဏ''ဏ်တ်၊

၉၁၇၊ သဖဲဖုတ်ဗ်ဏ် သပ်ပ်တဖဲဖုဏဗ်ဒေဓ ဏ ဘဗ်ဗ်တဖဲဖုဏဏ်တ်?
ဘ်ဖုဏ်တ်၊ တေဏ ဗ်ဏော ၃ဂ်ဂ် ပဏ်ဍဏ်တ်, သဖုဘဲ ပဓဂတ်, ဏ်ဏ္ဍဂ် သဝ်ဝိကဏ္ဍတ်, ဖုဂ်ဂ် ဘ်ဓေတီတ်? ဏ ဟေဓ် မတ်တပ်ပေ ...ပေ...၊

သဖဲဖုတ်ဗ်ဏကထ် ဏ်ဋ္ဌိတ်၊

၁၊ ပဗ်ဝဖုဓဂ်ဂ္ဍ

(၉၈) ၁၊ ဝိတ်တ်တဖဲဖုဏကထ်

၉၁၈၊ ဝေဏ္ဍပဏိယ်ယေ ဗ်ဏ် ဝိတ်တ်တဖဲဖုဏဗ်ဒေဓ ဏ ဘဗ်ဗ်တဖဲဖုဏဏ်တ်?
ဘ်ဖုဏ်တ်၊ ဏဏ ဘတ်ထိ ကွ္ဍဝ် ''သဏ်ဂ် ဝိတ်တ် သဏ်ဂ် ဝိတ်တ''ဏ်တ် ပဓဏ်တီတ်?
ဘ်ဖုဏ်တ်၊ ဟဗ်ဝ် ဘတ်ထိ ကွ္ဍဝ် ''သဏ်ဂ် ဝိတ်တ် သဏ်ဂ် ဝိတ်တ''ဏ်တ် ပဓဏ်တ်, ဏ္ဍ ဝ ဓတ ဓေ မတ်တပ်ပေ – ''ဝေဏ္ဍပဏိယ်ယေ ဗ်ဏ် ဝိတ်တ်တဖဲဖုဏဗ်ဒေဓ ဏ ဘဗ်ဗ်တဖဲဖုဏ''ဏ်တ်၊

ဏဏ ဘတ်ထိ ကွ္ဍဝ် ဓီတဏ်ဂ် ဝိတ်တ် ...ပေ... သဒွ္ဍသ် ဝိတ်တ် ... ဓီတဒွ္ဍသ် ဝိတ်တ် ... သဖွ္ဍဂ် ဝိတ်တ် ... ဓီတဖွ္ဍဂ် ဝိတ်တ် ... သ်ဂိတ်တ် ဝိတ်တ် ... ဓိကဂိတ်တ် ဝိတ်တ် ... ဖုဂဂ်ဂတ် ဝိတ်တ် ... ဘဖုဂဂ်ဂတ် ဝိတ်တ် ... သဘုတ်တဏ် ဝိတ်တ် ... ဘဏုတ်တဏ် ဝိတ်တ် ... သဖဲဂိတ် ဝိတ်တ် ... ဘသဖဲဂိတ် ဝိတ်တ် ... ဓိဖုတ်တ် ဝိတ်တ် ...ပေ... ဘဓိဖုတ်တ် ဝိတ်တ် ''ဘဓိဖုတ်တ် ဝိတ်တ''ဏ်တ် ပဓဏ်တီတ်?
ဘ်ဖုဏ်တ်၊ ဟဗ်ဝ် ဘတ်ထိ ကွ္ဍဝ် ''ဘဓိဖုတ်တ် ဝိတ်တ် ဘဓိဖုတ်တ် ဝိတ်တ''ဏ်တ် ပဓဏ်တ်, ဏ္ဍ ဝ ဓတ ဓေ မတ်တပ်ပေ – ''ဝေဏ္ဍပဏိယ်ယေ ဗ်ဏ် ဝိတ်တ်တဖဲဖုဏဗ်ဒေဓ ဏ ဘဗ်ဗ်တဖဲဖုဏ''ဏ်တ်၊

[illegible]

[illegible]

[illegible]

[illegible]

[illegible]

[illegible]

[illegible]

𑄃𑄚𑄧𑄉𑄖𑄬 𑄐𑄧𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄃𑄚𑄧𑄉𑄖𑄁 𑄦𑄬𑄖𑄪𑄛𑄌𑄳𑄌𑄡𑄖𑄁 𑄎𑄧𑄚𑄧𑄖𑄨, 𑄃𑄧𑄢𑄟𑄳𑄟𑄕𑄛𑄌𑄳𑄌𑄡𑄖𑄁 𑄎𑄧𑄚𑄧𑄖𑄨, 𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄳𑄌𑄡𑄖𑄁 𑄎𑄧𑄚𑄧𑄖𑄨, 𑄃𑄚𑄚𑄳𑄖𑄢𑄛𑄌𑄳𑄌𑄡𑄖𑄁 𑄎𑄧𑄚𑄧𑄖𑄨, 𑄥𑄟𑄚𑄚𑄳𑄖𑄢𑄛𑄌𑄳𑄌𑄡𑄖𑄁 𑄎𑄧𑄚𑄧𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄚𑄧𑄉𑄖𑄬 𑄐𑄧𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄉𑄮𑄖𑄳𑄢𑄞𑄪𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄬 𑄐𑄧𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄥𑄮𑄖𑄧𑄛𑄖𑄳𑄖𑄨𑄜𑄣𑄬 𑄐𑄧𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨 ...𑄛𑄬 ... 𑄃𑄚𑄧𑄉𑄧𑄟𑄨 ...𑄛𑄬 ... 𑄃𑄢𑄦𑄖𑄳𑄖𑄥𑄌𑄳𑄍𑄨𑄇𑄨𑄢𑄨𑄡𑄧𑄡 𑄛𑄑𑄨𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄛𑄪𑄉𑄳𑄉𑄣𑄥𑄳𑄥 𑄃𑄢𑄦𑄖𑄳𑄖𑄬 𑄐𑄧𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄺𑄺𑄶𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄚𑄧𑄉𑄖𑄬 𑄐𑄧𑄕𑄁 𑄃𑄖𑄳𑄗𑄩’’𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑄧 – ‘‘𑄛𑄧𑄑𑄣𑄨𑄛𑄪𑄖𑄳𑄖𑄥𑄳𑄥 𑄈𑄮, 𑄃𑄧𑄚𑄚𑄳𑄘, 𑄖𑄡𑄮 𑄃𑄚𑄳𑄖𑄢𑄧𑄡𑄧 𑄞𑄤𑄨𑄥𑄳𑄥𑄚𑄳𑄖𑄨 – 𑄃𑄉𑄳𑄉𑄨𑄖𑄮 𑄤𑄧 𑄅𑄘𑄇𑄖𑄮 𑄤𑄧 𑄟𑄨𑄗𑄪𑄞𑄬𑄘𑄧 𑄤𑄧’’𑄖𑄨 [𑄟𑄦𑄧𑄤𑅁 𑄸𑄾𑄼; 𑄘𑄩𑅁 𑄚𑄨𑅁 𑄸𑅁𑄷𑄻𑄸; 𑄅𑄘𑄧𑅁 𑄽𑄼]! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄚𑄧𑄉𑄖𑄬 𑄐𑄧𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨𑅁

𑄃𑄚𑄧𑄉𑄖𑄐𑄧𑄕𑄇𑄗𑄧 𑄚𑄨𑄑𑄳𑄒𑄨𑄖𑄧𑅁

𑄻𑅁 𑄛𑄐𑄳𑄌𑄟𑄤𑄉𑄳𑄉𑄮

(𑄺𑄽) 𑄾𑅁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄇𑄗𑄧

𑄺𑄺𑄷𑅁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬 [𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬 (𑄥𑄩𑅁 𑄥𑄳𑄡𑄧𑅁)] 𑄐𑄧𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄖𑄬𑄚𑄬𑄤 𑄐𑄧𑄕𑄬𑄚 𑄖𑄁 𑄐𑄧𑄕𑄁 𑄎𑄧𑄚𑄧𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄖𑄬𑄚𑄬𑄤 𑄐𑄧𑄕𑄬𑄚 𑄖𑄁 𑄐𑄧𑄕𑄁 𑄎𑄧𑄚𑄧𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄖𑄬𑄚𑄬𑄤 𑄐𑄧𑄕𑄬𑄚 𑄖𑄁 𑄐𑄧𑄕𑄁 ‘‘𑄐𑄧𑄕’’𑄚𑄳𑄖𑄨 𑄎𑄧𑄚𑄧𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄖𑄬𑄚𑄬𑄤 𑄐𑄧𑄕𑄬𑄚 𑄖𑄁 𑄐𑄧𑄕𑄁 ‘‘𑄐𑄧𑄕’’𑄚𑄳𑄖𑄨 𑄎𑄧𑄚𑄧𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄥𑄳𑄥 𑄐𑄧𑄕𑄥𑄳𑄥 𑄃𑄧𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄖𑄁 𑄐𑄧𑄕𑄁 𑄖𑄥𑄳𑄥 𑄐𑄧𑄕𑄥𑄳𑄥 𑄃𑄧𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄖𑄬𑄚𑄬𑄤 𑄜𑄥𑄳𑄥𑄬𑄚 𑄖𑄁 𑄜𑄥𑄳𑄥𑄁 𑄜𑄪𑄥𑄖𑄨, 𑄖𑄧𑄡 𑄤𑄬𑄘𑄚𑄧𑄡 𑄖𑄁 𑄤𑄬𑄘𑄚𑄁 𑄤𑄬𑄘𑄬𑄖𑄨, 𑄖𑄧𑄡 𑄥𑄐𑄳𑄐𑄧𑄡 𑄖𑄁 𑄥𑄐𑄳𑄐𑄁 𑄥𑄐𑄳𑄎𑄧𑄚𑄧𑄖𑄨, 𑄖𑄧𑄡 𑄌𑄬𑄖𑄚𑄧𑄡 𑄖𑄁 𑄌𑄬𑄖𑄚𑄁 𑄌𑄬𑄖𑄬𑄖𑄨, 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄖𑄁 𑄌𑄨𑄖𑄳𑄖𑄁

𑄌𑄨𑄚𑄳𑄖𑄬𑄖𑄨, 𑄖𑄬𑄚 𑄤𑄨𑄖𑄇𑄳𑄇𑄬𑄚 𑄖𑄁 𑄤𑄨𑄖𑄇𑄳𑄇𑄁 𑄤𑄨𑄖𑄇𑄳𑄇𑄬𑄖𑄨, 𑄖𑄬𑄚 𑄤𑄨𑄌𑅅𑄢𑄬𑄚 𑄖𑄁 𑄤𑄨𑄌𑅅𑄢𑄁 𑄤𑄨𑄌𑅅𑄢𑄬𑄖𑄨, 𑄖𑅅𑄡 𑄛𑄩𑄖𑄨𑄡𑅅 𑄖𑄁 𑄛𑄩𑄖𑄨𑄁 𑄛𑄨𑄡𑅅𑄡𑄖𑄨, 𑄖𑅅𑄡 𑄥𑄖𑄨𑄡𑅅 𑄖𑄁 𑄥𑄖𑄨𑄁 𑄥𑄢𑄖𑄨, 𑄖𑅅𑄡 𑄛𑄐𑄳𑄐𑅅𑄡 𑄖𑄁 𑄛𑄐𑄳𑄐𑄁 𑄛𑄎𑅅𑄚𑅅𑄖𑄨, 𑄖𑄬𑄚 𑄃𑄥𑄨𑄚𑅅 𑄖𑄁 𑄃𑄥𑄨𑄁 𑄍𑄨𑄚𑄳𑄘𑄖𑄨, 𑄖𑄬𑄚 𑄜𑄢𑄥𑄪𑄚𑅅 𑄖𑄁 𑄜𑄢𑄥𑄪𑄁 𑄖𑄌𑄳𑄍𑄖𑄨, 𑄖𑅅𑄡 𑄇𑄪𑄘𑅅𑄣𑄨𑄡𑅅 𑄖𑄁 𑄇𑄪𑄘𑅅𑄣𑄨𑄁 𑄖𑄌𑄳𑄍𑄖𑄨, 𑄖𑅅𑄡 𑄤𑅅𑄥𑄨𑄡𑅅 𑄖𑄁 𑄤𑅅𑄥𑄨𑄁 𑄖𑄌𑄳𑄍𑄖𑄨, 𑄖𑅅𑄡 𑄥𑄫𑄌𑄨𑄡𑅅 𑄖𑄁 𑄥𑄫𑄌𑄨𑄁 𑄥𑄨𑄝𑄳𑄝𑄬𑄖𑄨, 𑄖𑄬𑄚 𑄃𑄋𑄳𑄉𑄪𑄣𑄉𑄳𑄉𑄬𑄚 𑄖𑄁 𑄃𑄋𑄳𑄉𑄪𑄣𑄉𑄳𑄉𑄁 𑄛𑄢𑅅𑄟𑄥𑄖𑄨, 𑄖𑄬𑄚 𑄚𑅅𑄥𑄨𑄇𑄉𑄳𑄉𑄬𑄚 𑄖𑄁 𑄚𑅅𑄥𑄨𑄇𑄉𑄳𑄉𑄁 𑄛𑄢𑅅𑄟𑄥𑄖𑄨, 𑄖𑄬𑄚 𑄟𑄖𑄳𑄗𑄇𑄬𑄚 𑄖𑄁 𑄟𑄖𑄳𑄗𑄇𑄁 𑄛𑄢𑅅𑄟𑄥𑄖𑄨, 𑄖𑄬𑄚 𑄉𑄫𑄗𑄬𑄚 𑄖𑄁 𑄉𑄫𑄗𑄁 𑄙𑄮𑄤𑄖𑄨, 𑄖𑄬𑄚 𑄟𑄪𑄖𑄳𑄖𑄬𑄚 𑄖𑄁 𑄟𑄪𑄖𑄳𑄖𑄁 𑄙𑄮𑄤𑄖𑄨, 𑄖𑄬𑄚 𑄈𑄬𑅄𑄬𑄚 𑄖𑄁 𑄈𑄬𑅄𑄁 𑄙𑄮𑄤𑄖𑄨, 𑄖𑄬𑄚 𑄛𑄪𑄝𑄳𑄝𑄬𑄚 𑄖𑄁 𑄛𑄪𑄝𑄳𑄝𑄁 𑄙𑄮𑄤𑄖𑄨, 𑄖𑄬𑄚 𑄣𑄮𑄦𑄨𑄖𑄬𑄚 𑄖𑄁 𑄣𑄮𑄦𑄨𑄖𑄁 𑄙𑄮𑄤𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄿𑄿𑄸𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄥𑄝𑄳𑄝𑄥𑄋𑄳𑄈𑅅𑄢𑄬 𑄃𑄚𑄨𑄌𑄳𑄌𑄖𑄮 𑄘𑄨𑄑𑄳𑄒𑄬 𑄖𑄟𑄳𑄛𑄨 𑄐𑅅𑄕𑄁 𑄃𑄚𑄨𑄌𑄳𑄌𑄖𑄮 𑄘𑄨𑄑𑄳𑄒𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄝𑄳𑄝𑄥𑄋𑄳𑄈𑅅𑄢𑄬 𑄃𑄚𑄨𑄌𑄳𑄌𑄖𑄮 𑄘𑄨𑄑𑄳𑄒𑄬 𑄖𑄟𑄳𑄛𑄨 𑄐𑅅𑄕𑄁 𑄃𑄚𑄨𑄌𑄳𑄌𑄖𑄮 𑄘𑄨𑄑𑄳𑄒𑄁 𑄦𑄮𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩’’𑄖𑄨𑅁

𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄐𑅅𑄕𑄇𑄗𑅅 [𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄇𑄗𑅅 (𑄥𑄩𑅁)] 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄻𑅁 𑄛𑄐𑄳𑄌𑄟𑄤𑄉𑄳𑄉𑄮

(𑄻𑄸) 𑄷𑄶𑅁 𑄜𑄣𑄐𑅅𑄕𑄇𑄗𑅅

𑄿𑄿𑄹𑅁 𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑅅𑄤𑄇𑄮 𑄜𑄣𑄥𑄳𑄥 𑄇𑄖𑄁 𑄛𑄐𑄳𑄐𑅅𑄛𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝 ...𑄛𑄬...𑅁

𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄛𑄢𑄮𑄛𑄢𑄨𑄡𑄖𑄳𑄖𑄨 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄛𑄢𑄮𑄛𑄢𑄨𑄡𑄖𑄳𑄖𑄨 𑄛𑄪𑄉𑄳𑄉𑄣𑄛𑄢𑄮𑄛𑄢𑄨𑄡𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄈𑄚𑄳𑄙𑄛𑄐𑄳𑄐𑄖𑄳𑄖𑄨 𑄃𑅅𑄡𑄖𑄚𑄛𑄐𑄳𑄐𑄖𑄳𑄖𑄨 𑄙𑅅𑄖𑄪𑄛𑄐𑄳𑄐𑄖𑄳𑄖𑄨 𑄥𑄌𑄳𑄌𑄛𑄐𑄳𑄐𑄖𑄳𑄖𑄨 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄛𑄐𑄳𑄐𑄖𑄳𑄖𑄨 𑄛𑄪𑄉𑄳𑄉𑄣𑄛𑄐𑄳𑄐𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑅅𑄤𑄇𑄮 𑄎𑄨𑄚𑄮 𑄥𑄖𑄳𑄗𑅅 𑄥𑄟𑄳𑄟𑅅𑄥𑄟𑄳𑄝𑄪𑄘𑄳𑄙𑄮 𑄥𑄝𑄳𑄝𑄐𑄳𑄐𑄫 𑄥𑄝𑄳𑄝𑄘𑄥𑄳𑄥𑅅𑄤𑄩 𑄙𑄟𑄳𑄟𑄥𑄳𑄥𑅅𑄟𑄩 𑄙𑄟𑄳𑄟𑄛𑄳𑄛𑄑𑄨𑄥𑄢𑄕𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑅅𑄤𑄇𑄮 𑄃𑄚𑄪𑄛𑄳𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄟𑄉𑄳𑄉𑄥𑄳𑄥 𑄃𑄪𑄛𑄳𑄛𑅅𑄘𑄬𑄖𑅅 𑄃𑄥𑄐𑄳𑄎𑅅𑄖𑄥𑄳𑄥 𑄟𑄉𑄳𑄉𑄥𑄳𑄥 𑄥𑄐𑄳𑄎𑄚𑄬𑄖𑅅 𑄃𑄚𑄇𑄳𑄈𑅅𑄖𑄥𑄳𑄥 𑄟𑄉𑄳𑄉𑄥𑄳𑄥 𑄃𑄇𑄳𑄈𑅅𑄖𑅅 𑄟𑄉𑄳𑄉𑄐𑄳𑄐𑄫 𑄟𑄉𑄳𑄉𑄤𑄨𑄘𑄫 𑄟𑄉𑄳𑄉𑄇𑄮𑄤𑄨𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄺𑄺𑄺𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑅅𑄤𑄇𑄮 𑄃𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄖𑄬𑄚 𑄦𑄨 𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄬 𑄐𑅅𑄕𑄁 𑄃𑄖𑄳𑄗𑄩𑄖𑄨 ...𑄛𑄬 ...𑅁

𑄜𑄣𑄐𑅅𑄕𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄛𑄐𑄳𑄌𑄟𑄤𑄉𑄳𑄉𑄮𑅁

𑄖𑄥𑄳𑄥𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄤𑄨𑄟𑄪𑄖𑄳𑄖𑄨𑄐𑅅𑄕𑄁 𑄤𑄨𑄟𑄪𑄖𑄳𑄖𑄁, 𑄥𑄬𑄈𑄥𑄳𑄥 𑄃𑄥𑄬𑄈𑄬 𑄐𑅅𑄕𑄁, 𑄤𑄨𑄛𑄢𑄩𑄖𑄬 𑄐𑅅𑄕𑄁, 𑄃𑄚𑄨𑄡𑄖𑄥𑄳𑄥 𑄚𑄨𑄡𑅅𑄟𑄉𑄟𑄚𑅅𑄡 𑄃𑄖𑄳𑄗𑄨 𑄐𑅅𑄕𑄁, 𑄥𑄝𑄳𑄝𑄁 𑄐𑅅𑄕𑄁 𑄛𑄑𑄨𑄥𑄟𑄳𑄞𑄨𑄘𑅅𑄖𑄨, 𑄥𑄟𑄳𑄟𑄪𑄖𑄨𑄐𑅅𑄕𑄁, 𑄌𑄬𑄖𑄮𑄛𑄢𑄨𑄡𑄬 𑄐𑅅𑄕𑄁, 𑄃𑄚𑅅𑄉𑄖𑄬 𑄐𑅅𑄕𑄁, 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬 𑄐𑅅𑄕𑄁, 𑄥𑅅𑄤𑄇𑄥𑄳𑄥 𑄜𑄣𑄬 𑄐𑅅𑄕𑄚𑄳𑄖𑄨𑅁

𑄟𑄦𑅅𑄛𑄕𑄳𑄕𑅅𑄥𑄇𑄮𑅁

𑄖𑄥𑄳𑄥𑅅𑄛𑄨 𑄃𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄥𑄖𑄳𑄖𑄪𑄛𑄣𑄘𑄳𑄙𑄨, 𑄃𑄪𑄛𑄦𑅅𑄢𑄮, 𑄝𑄣𑄁, 𑄉𑄨𑄦𑄨𑄥𑄳𑄥 𑄃𑄢𑄦𑅅 𑄌, 𑄤𑄨𑄟𑄪𑄖𑄳𑄖𑄨𑄛𑄐𑄳𑄌𑄟𑄚𑄳𑄖𑄨𑅁

𑄼𑅁 𑄍𑄑𑄳𑄒𑄤𑄉𑄳𑄉𑄮

(၁၇) ၇၊ ဆီယ်ဖေကဏ်

၈၈၁၊ ဆီယ်ဖ္လ ဘာသဇ်ရတ္တိ? ဘာ်ဖဏ်တ၊ ဆီပပ်ဆ် တ်ဖ် လေဖ် သဇော်ဖ် ပဏ်ယဆ် ဘဗဲဒုတ် ဘဖတဆ်တိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

ဆီယ်ဖ္လ ဘာသဇ်ရတ္တ, ဆီပပ်ဆ် ဘာသဇ်ရတဆ်တိ? ဘာ်ဖဏ်တ၊ ၁ွေ ဘာသဇ်ရတ်ဆီတိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

၁ွေ ဘာသဇ်ရတ်ဆီတိ? ဘာ်ဖဏ်တ၊ ၁ွေ တ်ဖ်ဆ် ၁ွေ လေဖ်ဆ် ၁ွေ သဇော်ဖ်ဆ် ၁ွေ ပဏ်ယဆ်ဆ် ၁ွေ ဘဗဲဒုတ်ဆ် ၁ွေ ဘဖတ်ဆ် ၁ွေ ဆီပပ်ဆ်ဆီတိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

၁ွေ ဆီပပ်ဆ်ဆီတိ? ဘာ်ဖဏ်တ၊ ဘတ်ထိ ၁ွဆ်ဆ် ဆီပပ်ဆ်ဆ် ဘုဗဲဗဆ်ဗတ် ဂီဆပဏီတတ် ဘုဏ်ဂ်သဲမဂ်သွ သီဖဲ မ် ဘော့ မ် ဏ်ဆိ မ် ဘဆ်တဏ်ဂ် မ်တိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

ဆီယ်ဖ္လ ဘာသဇ်ရတ္တိ? ဘာ်ဖဏ်တ၊ ဘတ်ထိ ဏေဝ် ဆီယ်ဖဲ ဘွဏ်ဂဖဆ်တိ ပဏ္ဍလဘဆ်တိ ဘုပပ်ပဝေဆ်တိ သဖုပပ်ပဝေဆ်တိ ဘုဏ္ဍဏ်ပေဆ်တိ သဖုဏ္ဍဏ်ပေဆ်တိ ဆီပဗတ်တေဆ်တိ ဘဘီဆီပဗတ်တေဆ်တိ ဇဆေဆ်တိ သဇ်ဇဆေဆ်တီတိ? ဘာ်ဖဏ်တ၊ ဘတ်ထိ ဏေဝ် ဘာသဇ်ရတ် ဘွဏ်ဂဖဆ်တိ ပဏ္ဍလဘဆ်တိ ဘုပပ်ပဝေဆ်တိ သဖုပပ်ပဝေဆ်တိ ဘုဏ္ဍဏ်ပေဆ်တိ သဖုဏ္ဍဏ်ပေဆ်တိ ဆီပဗတ်တေဆ်တိ ဘဘီဆီပဗတ်တေဆ်တိ ဇဆေဆ်တိ သဇ်ဇဆေဆ်တီတိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

၈၈၂၊ ဆီယ်ဖ္လ ဘာသဇ်ရတ္တိ? ဘာ်ဖဏ်တ၊ ဖဂဲဂ္ဂ ဘာသဇ်ရတ္တိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

ဖဂဲဂ္ဂ သဇ်ရတ္တိ? ဘာ်ဖဏ်တ၊ ဆီယ်ဖ္လ သဇ်ရတ္တိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

သွတ်ပတ်တိဆီယ်ဖ္လ ဘာသဇ်ရတ္တိ? ဘာ်ဖဏ်တ၊ သွတ်ပတ်တိဖဂဲဂ္ဂ ဘာသဇ်ရတ္တိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

သွတ်ပတ်တိဖဂဲဂ္ဂ သဇ်ရတ္တိ? ဘာ်ဖဏ်တ၊ သွတ်ပတ်တိဆီယ်ဖ္လ သဇ်ရတ္တိ? ဆ ဟေမံ ဓတ်တပ်ဗေ ...ပေ ...၊

သကာ်ဂါဖိဏိယ်ဖွ ...ပေ... ဘဏ်ဂါဖိဏိယ်ဖွ ...ပေ... ဘဏဂတ်တဏိယ်ဖွ ဘသစ်ဂတွ်တိ? ဘ်ဖဏ်တ်။ ဘဏဂတ်တဖဂ်ဂွ ဘသစ်ဂတွ်တိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ... ဘဏဂတ်တဖဂ်ဂွ သစ်ဂတွ်တိ? ဘ်ဖဏ်တ်။ ဘဏဂတ်တဏိယ်ဖွ သစ်ဂတွ်တိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ...။

သွတ်ပတ်တိဏိယ်ဖွ ဘသစ်ဂတွ ...ပေ... ဘဏဂတ်တဏိယ်ဖွ ဘသစ်ဂတွ, ဏိပ်ပ်ဏ် ဘသစ်ဂတဏ်တိ? ဘ်ဖဏ်တ်။ ပဉ်ဗ ဘသစ်ဂတ်ဏီတိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ... ပဉ်ဗ ဘသစ်ဂတ်ဏီတိ? ဘ်ဖဏ်တ်။ ပဉ်ဗ တ်ဖ်ဏိ ...ပေ... ဘဏ်တဏိဂ် မ်တိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ...။

ဏိယ်ဖွ ဘသစ်ဂတွ်တိ? ဘ်ဖဏ်တ်။ ဖိပ်ဆတ်တဏိယ်ဖွ ဘသစ်ဂတွ်တိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ... ဖိပ်ဆတ်တဏိယ်ဖွ သစ်ဂတွ်တိ? ဘ်ဖဏ်တ်။ သဖိဖတ်တဏိယ်ဖွ သစ်ဂတွ်တိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ...။

၉၉၇။ ဏ မတ်တပဲပ် – ''ဏိယ်ဖွ ဘသစ်ဂတွ''တိ? ဘ်ဖဏ်တ်။ ဏိယ်ဖေ ဘုပ်ပဏ္ဍ ဏိဏုဘ်ဂေ ဘဏိယတွ ဂွတီတိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ...။ တေဏ ဂိ ဏိယ်ဖွ ဘသစ်ဂတွ်တိ။ ဖိပ်ဆတ်တဏိယ်ဖေ ဘုပ်ပဏ္ဍ ဏိဏုဘ်ဂေ ဘဏိယတွ ဂွတီတိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ... တေဏ ဂိ ဖိပ်ဆတ်တဏိယ်ဖွ ဘသစ်ဂတွ်တိ။

ဏိယ်ဖကာထ် ဏိဌ်ဏိတ်။

၃။ ဆဋ်ဌမဂ်ဂွ

(၇၉) ၁။ ပဋိပ်ဗသဖုပ်ပ်ဘကာထ်

၉၉၈။ ပဋိပ်ဗသဖုပ်ပ်တွ ဘသစ်ဂတွ်တိ? ဘ်ဖဏ်တ်။ ဏိပ်ပ်ဏ် တ်ဖ် လေဖ် သဏဖ် ပဏ်ယဏ် ဘဗ်ဗုတ် ဘဖတဏ်တိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ... ပဋိပ်ဗသဖုပ်ပ်တွ ဘသစ်ဂတွ, ဏိပ်ပ်ဏ် ဘသစ်ဂတဏ်တိ? ဘ်ဖဏ်တ်။ ဒွေ ဘသစ်ဂတ်ဏီတိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ... ဒွေ ဘသစ်ဂတ်ဏီတိ? ဘ်ဖဏ်တ်။ ဒွေ တ်ဖ်ဏိ ဒွေ လေဖ်ဏိ ဒွေ သဏဖ်ဏိ ဒွေ ပဏ်ယဏ်ဏိ ဒွေ ဘဗ်ဗုတ်ဏိ ဒွေ ဘဖတ်ဏိ ဒွေ ဏိပ်ပ်ဏ်ဏီတိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ... ဒွေ ဏိပ်ပ်ဏ်ဏီတိ? ဘ်ဖဏ်တ်။ ဘတ်ထိ ဒွိဏ်ဏ် ဏိပ်ပ်ဏ်ဏ် ဘုဗ်ဗဏိဗတ် ဂီဏပဏီတတ် ဘုဂ်ဂ်သ်မဂ်သွ သီဖ် မ် ဘေဒွ မ် ဏ်ဒီ မ် ဘဏ်တဏိဂ် မ်တိ? ဏ ဂေမ် မတ်တပဲဗေ ...ပေ...။

𑄺𑄺𑄿𑅁 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄤𑄨𑄎𑄴𑄎𑄂 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄃𑄤𑄨𑄎𑄴𑄎𑄂 𑄥𑄋𑄴𑄈𑄖𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄤𑄨𑄎𑄴𑄎𑄂𑄛𑄌𑄴𑄌𑄠𑄂 𑄥𑄋𑄴𑄈𑄂𑄢𑄂 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄃𑄤𑄨𑄎𑄴𑄎𑄂𑄛𑄌𑄴𑄌𑄠𑄂 𑄥𑄋𑄴𑄈𑄂𑄢𑄂 𑄥𑄋𑄴𑄈𑄖𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄋𑄴𑄈𑄂𑄢𑄛𑄌𑄴𑄌𑄠𑄂 𑄤𑄨𑄐𑄴𑄐𑄂𑄕𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄥𑄋𑄴𑄈𑄂𑄢𑄛𑄌𑄴𑄌𑄠𑄂 𑄤𑄨𑄐𑄴𑄐𑄂𑄕𑄁 𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄤𑄨𑄐𑄴𑄐𑄂𑄕𑄛𑄌𑄴𑄌𑄠𑄂 𑄚𑄂𑄟𑄢𑄫𑄛𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄤𑄨𑄐𑄴𑄐𑄂𑄕𑄛𑄌𑄴𑄌𑄠𑄂 𑄚𑄂𑄟𑄢𑄫𑄛𑄁 𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄎𑄂𑄖𑄨𑄛𑄌𑄴𑄌𑄠𑄂 𑄎𑄢𑄂𑄟𑄢𑄕𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄎𑄂𑄖𑄨𑄛𑄌𑄴𑄌𑄠𑄂 𑄎𑄢𑄂𑄟𑄢𑄕𑄁 𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄺𑄻𑄶𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮’’𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑄂 – ‘‘𑄎𑄂𑄖𑄨𑄛𑄌𑄴𑄌𑄠𑄂, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄎𑄢𑄂𑄟𑄢𑄕𑄁𑅁 𑄃𑄪𑄛𑄴𑄛𑄂𑄘𑄂 𑄤𑄂 𑄖𑄗𑄂𑄉𑄖𑄂𑄚𑄁 𑄃𑄚𑄪𑄛𑄴𑄛𑄂𑄘𑄂 𑄤𑄂 𑄖𑄗𑄂𑄉𑄖𑄂𑄚𑄁 𑄒𑄨𑄖𑄂𑄤 𑄥𑄂 𑄙𑄂𑄖𑄪 𑄙𑄟𑄴𑄟𑄑𑄴𑄒𑄨𑄖𑄖𑄂 𑄙𑄟𑄴𑄟𑄚𑄨𑄠𑄂𑄟𑄖𑄂 𑄃𑄨𑄘𑄛𑄴𑄛𑄌𑄴𑄌𑄠𑄖𑄂𑅁 𑄖𑄁 𑄖𑄗𑄂𑄉𑄖𑄮 𑄃𑄞𑄨𑄥𑄟𑄴𑄝𑄪𑄎𑄴𑄏𑄖𑄨 𑄃𑄞𑄨𑄥𑄟𑄬𑄖𑄨𑅁 𑄃𑄞𑄨𑄥𑄟𑄴𑄝𑄪𑄎𑄴𑄏𑄨𑄖𑄳𑄤𑄂 𑄃𑄞𑄨𑄥𑄟𑄬𑄖𑄳𑄤𑄂 𑄃𑄂𑄌𑄨𑄇𑄴𑄈𑄖𑄨 𑄘𑄬𑄥𑄬𑄖𑄨 𑄛𑄐𑄴𑄐𑄛𑄬𑄖𑄨 𑄛𑄑𑄴𑄒𑄛𑄬𑄖𑄨 𑄤𑄨𑄤𑄢𑄖𑄨 𑄤𑄨𑄞𑄎𑄖𑄨 𑄃𑄪𑄖𑄴𑄖𑄂𑄚𑄩 𑄇𑄢𑄮𑄖𑄨𑅁 ‘𑄛𑄥𑄴𑄥𑄗𑄂’𑄖𑄨 𑄌𑄂𑄦 – 𑄎𑄂𑄖𑄨𑄛𑄌𑄴𑄌𑄠𑄂, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄎𑄢𑄂𑄟𑄢𑄕𑄁𑅁 𑄞𑄤𑄛𑄌𑄴𑄌𑄠𑄂, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄎𑄂𑄖𑄨 ...𑄛𑄬 ... 𑄃𑄤𑄨𑄎𑄴𑄎𑄂𑄛𑄌𑄴𑄌𑄠𑄂, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄋𑄴𑄈𑄂𑄢𑄂𑅁 𑄃𑄪𑄛𑄴𑄛𑄂𑄘𑄂 𑄤𑄂 𑄖𑄗𑄂𑄉𑄖𑄂𑄚𑄁 𑄃𑄚𑄪𑄛𑄴𑄛𑄂𑄘𑄂 𑄤𑄂 𑄖𑄗𑄂𑄉𑄖𑄂𑄚𑄁 𑄒𑄨𑄖𑄂𑄤 𑄥𑄂 𑄙𑄂𑄖𑄪 ...𑄛𑄬 ... ‘𑄛𑄥𑄴𑄥𑄗𑄂’𑄖𑄨 𑄌𑄂𑄦 – 𑄃𑄤𑄨𑄎𑄴𑄎𑄂𑄛𑄌𑄴𑄌𑄠𑄂, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄋𑄴𑄈𑄂𑄢𑄂𑅁 𑄃𑄨𑄖𑄨 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄠𑄂 𑄖𑄖𑄳𑄢 𑄖𑄗𑄖𑄂 𑄃𑄤𑄨𑄖𑄗𑄖𑄂 𑄃𑄚𑄐𑄴𑄐𑄗𑄖𑄂 𑄃𑄨𑄘𑄛𑄴𑄛𑄌𑄴𑄌𑄠𑄖𑄂 – 𑄃𑄠𑄁 𑄤𑄪𑄌𑄴𑄌𑄖𑄨, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮’’𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄸𑅁𑄸𑄶]𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄖𑄬𑄚 𑄦𑄨 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑄂𑄘𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨𑅁

𑄺𑄻𑄷𑅁 𑄃𑄤𑄨𑄎𑄴𑄎𑄂𑄛𑄌𑄴𑄌𑄠𑄂 𑄥𑄋𑄴𑄈𑄂𑄢𑄂𑄖𑄨 𑄠𑄂 𑄖𑄖𑄴𑄗 𑄙𑄟𑄴𑄟𑄑𑄴𑄒𑄨𑄖𑄖𑄂 𑄙𑄟𑄴𑄟𑄚𑄨𑄠𑄂𑄟𑄖𑄂 𑄃𑄥𑄋𑄴𑄈𑄖𑄂, 𑄚𑄨𑄝𑄴𑄝𑄂𑄚𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄘𑄳𑄤𑄬 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄘𑄳𑄤𑄬 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄘𑄳𑄤𑄬 𑄖𑄂𑄕𑄂𑄚𑄨 ...𑄛𑄬 ... 𑄃𑄚𑄴𑄖𑄢𑄨𑄇𑄂 𑄤𑄂𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄤𑄨𑄎𑄳𑄎𑅅𑄛𑄌𑄳𑄌𑄠𑅅 𑄥𑄋𑄳𑄈𑅅𑄢𑅅𑄖𑄨 𑄠𑅅 𑄖𑄖𑄳𑄗 𑄙𑄟𑄳𑄟𑄑𑄳𑄒𑄨𑄖𑄖𑅅 𑄙𑄟𑄳𑄟𑄚𑄨𑄠𑅅𑄟𑄖𑅅 𑄃𑄥𑄋𑄳𑄈𑄖𑅅, 𑄥𑄋𑄳𑄈𑅅𑄢𑄛𑄌𑄳𑄌𑄠𑅅 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨 𑄠𑅅 𑄖𑄖𑄳𑄗 𑄙𑄟𑄳𑄟𑄑𑄳𑄒𑄨𑄖𑄖𑅅 𑄙𑄟𑄳𑄟𑄚𑄨𑄠𑅅𑄟𑄖𑅅 𑄃𑄥𑄋𑄳𑄈𑄖𑅅, 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄘𑄳𑄤𑄬𑄛𑄨 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...। 𑄘𑄳𑄤𑄬𑄛𑄨 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄘𑄳𑄤𑄬𑄛𑄨 𑄖𑅅𑄕𑅅𑄚𑄨 ...𑄛𑄬... 𑄃𑄚𑄳𑄖𑄢𑄨𑄇𑅅 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄃𑄤𑄨𑄎𑄳𑄎𑅅𑄛𑄌𑄳𑄌𑄠𑅅 𑄥𑄋𑄳𑄈𑅅𑄢𑅅𑄖𑄨 𑄠𑅅 𑄖𑄖𑄳𑄗 𑄙𑄟𑄳𑄟𑄑𑄳𑄒𑄨𑄖𑄖𑅅 𑄙𑄟𑄳𑄟𑄚𑄨𑄠𑅅𑄟𑄖𑅅 𑄃𑄥𑄋𑄳𑄈𑄖𑅅, 𑄥𑄋𑄳𑄈𑅅𑄢𑄛𑄌𑄳𑄌𑄠𑅅 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨 𑄠𑅅 𑄖𑄖𑄳𑄗 𑄙𑄟𑄳𑄟𑄑𑄳𑄒𑄨𑄖𑄖𑅅 𑄙𑄟𑄳𑄟𑄚𑄨𑄠𑅅𑄟𑄖𑅅 𑄃𑄥𑄋𑄳𑄈𑄖𑅅 ...𑄛𑄬... 𑄎𑅅𑄖𑄨𑄛𑄌𑄳𑄌𑄠𑅅 𑄎𑄢𑅅𑄟𑄢𑄕𑄚𑄳𑄖𑄨 𑄠𑅅 𑄖𑄖𑄳𑄗 𑄙𑄟𑄳𑄟𑄑𑄳𑄒𑄨𑄖𑄖𑅅 𑄙𑄟𑄳𑄟𑄚𑄨𑄠𑅅𑄟𑄖𑅅 𑄃𑄥𑄋𑄳𑄈𑄖𑅅, 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄘𑄳𑄤𑅅𑄘𑄥 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄳𑄤𑅅𑄘𑄥 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄘𑄳𑄤𑅅𑄘𑄥 𑄖𑅅𑄕𑅅𑄚𑄨 𑄘𑄳𑄤𑅅𑄘𑄥 𑄣𑄬𑄕𑅅𑄚𑄨 ...𑄛𑄬... 𑄃𑄚𑄳𑄖𑄢𑄨𑄇𑅅 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄛𑄑𑄨𑄌𑄳𑄌𑄥𑄟𑄪𑄛𑄳𑄛𑅅𑄘𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄼। 𑄍𑄑𑄳𑄒𑄤𑄉𑄳𑄉𑄮

(𑄻𑄻) 𑄹। 𑄥𑄌𑄳𑄌𑄇𑄗𑅅

𑄺𑄻𑄸। 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄥𑄌𑄳𑄌𑅅𑄚𑄨 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄖𑅅𑄕𑅅𑄚𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄣𑄬𑄕𑅅𑄚𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄥𑄢𑄕𑅅𑄚𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄛𑄢𑅅𑄠𑄚𑅅𑄚𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄃𑄌𑄳𑄌𑄪𑄖𑅅𑄚𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄃𑄟𑄖𑅅𑄚𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄚𑄨𑄝𑄳𑄝𑅅𑄚𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄌𑄖𑄳𑄖𑅅𑄢𑄨 𑄚𑄨𑄝𑄳𑄝𑅅𑄚𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄌𑄖𑄪𑄚𑄳𑄚𑄁 𑄚𑄨𑄝𑄳𑄝𑅅𑄚𑅅𑄚𑄁 𑄅𑄌𑄳𑄌𑄚𑄩𑄌𑄖𑅅 𑄦𑄩𑄚𑄛𑄕𑄩𑄖𑄖𑅅 𑄅𑄇𑄳𑄇𑄁𑄥𑅅𑄤𑄇𑄁𑄥𑅅 𑄥𑄩𑄟𑅅 𑄤𑅅 𑄟𑄢𑄨𑄠𑅅𑄘𑅅 𑄤𑅅 𑄃𑄚𑄳𑄖𑄢𑄨𑄇𑅅 𑄤𑅅 𑄃𑄖𑄳𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄘𑄪𑄇𑄳𑄈𑄥𑄌𑄳𑄌𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄘𑄪𑄇𑄳𑄈𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄪𑄇𑄳𑄈𑄥𑄌𑄳𑄌𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄇𑅅𑄠𑄨𑄇𑄁 𑄘𑄪𑄇𑄳𑄈𑄁 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄘𑄪𑄇𑄳𑄈𑄁 𑄥𑄮𑄇𑄛𑄢𑄨𑄘𑄬𑄤𑄘𑄪𑄇𑄳𑄈𑄘𑄮𑄟𑄚𑄥𑄳𑄥𑄪𑄛𑅅𑄠𑅅𑄥𑅅 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄟𑄪𑄘𑄠𑄥𑄌𑄳𑄌𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄟𑄪𑄘𑄠𑄮 𑄃𑄥𑄋𑄳𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄟𑄪𑄘𑄠𑄥𑄌𑄳𑄌𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄇𑅅𑄟𑄖𑄕𑄳𑄦𑅅 𑄞𑄤𑄖𑄕𑄳𑄦𑅅 𑄤𑄨𑄞𑄤𑄖𑄕𑄳𑄦𑅅 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁

ဗတိတပိပဖ ...ပေ ... ဖဂိဂသဂ်ပ် ဘသဧရတဏ်တိ? ဘ်ဖဏ်တ်၊ ဖဂိဂ္ဂ ဘသဧရတ္တတိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... ဖဂိဂသဂ်ပ် ဘသဧရတဏ်တိ? ဘ်ဖဏ်တ်၊ သဖိဖ်ဘိဇ္ဇဏ် ...ပေ ... သဖိဖ်သဖ်ဒိ ဘသဧရတ္တတိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ...၊

ဥဂ်ဂ် သဧရတဏ်တိ? ဘ်ဖဏ်တ်၊ ဥဂ်ဂသဂ်ပ် သဧရတဏ်တိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... ဂ်ယိဂ် ဥဂ်ဂ် ဗေတသိဂ် ဥဂ်ဂ် သွဂပဏ်ဘေဗဥဂ်ဂဘွဖဏသိသဘုပ်ယ်သ် သဧရတ်တိ? ဘ်ဖဏ်တ်၊ ဥဂ်ဂသဂ်ပ် သဧရတဏ်တိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... သဖုဘယ္ဗ သဧရတ္တတိ? ဘ်ဖဏ်တ်၊ သဖုဘယသဂ်ပ် သဧရတဏ်တိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... ဂ်ဖတဏ်ဂ် ဘဗတဏ်ဂ် ဗိဘဗတဏ်ဂ် သဧရတ်တိ? ဘ်ဖဏ်တ်၊ သဖုဘယသဂ်ပ် သဧရတဏ်တိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... ဖဂိဂ္ဂ သဧရတ္တတိ? ဘ်ဖဏ်တ်၊ ဖဂိဂသဂ်ပ် သဧရတဏ်တိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... သဖိဖ်ဘိဇ္ဇဏ် ...ပေ ... သဖိဖ်သဖ်ဒိ သဧရတ္တတိ? ဘ်ဖဏ်တ်၊ ဖဂိဂသဂ်ပ် သဧရတဏ်တိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ...၊

၈၁၅၊ ဏ်တ္တဒသဂ်ပ် ဘသဧရတ်, ဏ်တ္တဒ္ဒ ဘသဧရတ္တတိ? ဘ်ဖဏ်တ်၊ ဥဂ်ဂသဂ်ပ် ဘသဧရတ်, ဥဂ်ဂ် ဘသဧရတဏ်တိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... ဏ်တ္တဒသဂ်ပ် ဘသဧရတ်, ဏ်တ္တဒ္ဒ ဘသဧရတ္တတိ? ဘ်ဖဏ်တ်၊ သဖုဘယသဂ်ပ် ဘသဧရတ်, သဖုဘယ္ဗ ဘသဧရတ္တတိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... ဏ်တ္တဒသဂ်ပ် ဘသဧရတ်, ဏ်တ္တဒ္ဒ ဘသဧရတ္တတိ? ဘ်ဖဏ်တ်၊ ဖဂိဂသဂ်ပ် ဘသဧရတ်, ဖဂိဂ္ဂ ဘသဧရတ္တတိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ...၊

ဥဂ်ဂသဂ်ပ် ဘသဧရတ်, ဥဂ်ဂ် သဧရတဏ်တိ? ဘ်ဖဏ်တ်၊ ဏ်တ္တဒသဂ်ပ် ဘသဧရတ်, ဏ်တ္တဒ္ဒ သဧရတ္တတိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... သဖုဘယသဂ်ပ် ဘသဧရတ်, သဖုဘယ္ဗ သဧရတ္တတိ? ဘ်ဖဏ်တ်၊ ဏ်တ္တဒသဂ်ပ် ဘသဧရတ်, ဏ်တ္တဒ္ဒ သဧရတ္တတိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ... ဖဂိဂသဂ်ပ် ဘသဧရတ်, ဖဂိဂ္ဂ သဧရတ္တတိ? ဘ်ဖဏ်တ်၊ ဏ်တ္တဒသဂ်ပ် ဘသဧရတ်, ဏ်တ္တဒ္ဒ သဧရတ္တတိ? ဏ ဖေမ် ဗတိတပိပဖ ...ပေ ...၊

၈၁၉၊ ဏ ဗတိတပိပ် – ''ဃတိတ်တဏ် သဂ်ပ်ဏ် ဘသဧရတ်ဏ်''တိ? ဘ်ဖဏ်တ်၊ ဏဏု မုတိတ် ဘဂဗတ် – ''ဃတိတ်တဏ်ဖ်ဏ်, ဘိဂ်ဂဖေ, တထ်ဏ် ဘဗိတထ်ဏ် ဘဏဗ်ဇထ်ဏ်! ဂတဖ်ဏ် ဃတိတ်တဏ်? 'ဘိ် ဥဂ်ဂ'ဏ်တိ, ဘိဂ်ဂဖေ, တထဖေတ် ဘဗိတထဖေတ် ဘဏဗ်ဇထဖေတ် ...ပေ ... 'ဘယ် ဥဂ်ဂသဖုဘယ္ဗ'တိ ...ပေ ...

‘𑄃𑄠𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄢𑄮𑄙𑄮’𑄖𑄨 ...𑄛𑄬... ‘𑄃𑄠𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄢𑄮𑄙𑄉𑄂𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑄂’𑄖𑄨 𑄖𑄗𑄟𑄬𑄖𑄁 𑄃𑄝𑄨𑄖𑄗𑄟𑄬𑄖𑄁 𑄃𑄚𑄐𑄳𑄐𑄗𑄟𑄬𑄖𑄁𑅁 𑄄𑄟𑄂𑄚𑄨 𑄈𑄮, 𑄞𑄨𑄇𑄳𑄈𑄝𑄬, 𑄌𑄖𑄳𑄖𑄂𑄢𑄨 𑄖𑄗𑄂𑄚𑄨 𑄃𑄝𑄨𑄖𑄗𑄂𑄚𑄨 𑄃𑄚𑄐𑄳𑄐𑄗𑄂𑄚𑄩’’𑄖𑄨 [𑄥𑄁𑅁 𑄚𑄨𑅁 𑄻𑅁𑄷𑄶𑄿𑄶]𑅁 𑄃𑄖𑄳𑄗𑄬𑄝𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄖𑄬𑄚 𑄦𑄨 𑄌𑄖𑄳𑄖𑄂𑄢𑄨 𑄥𑄌𑄳𑄌𑄂𑄚𑄨 𑄃𑄥𑄋𑄳𑄈𑄖𑄂𑄚𑄩𑄖𑄨𑅁

𑄥𑄌𑄳𑄌𑄇𑄗𑄂 𑄚𑄨𑄑𑄳𑄒𑄨𑄖𑄂𑅁

𑄼𑅁 𑄍𑄑𑄳𑄒𑄝𑄉𑄳𑄉𑄮

(𑄻𑄼) 𑄺𑅁 𑄃𑄂𑄢𑄪𑄛𑄳𑄛𑄇𑄗𑄂

𑄺𑄻𑄻𑅁 𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄚𑄨𑄝𑄳𑄝𑄂𑄚𑄁 𑄖𑄂𑄕𑄁 𑄣𑄬𑄕𑄁 𑄥𑄢𑄕𑄁 𑄛𑄢𑄂𑄠𑄚𑄁 𑄃𑄌𑄳𑄌𑄪𑄖𑄁 𑄃𑄟𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄁, 𑄚𑄨𑄝𑄳𑄝𑄂𑄚𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄘𑄳𑄝𑄬 𑄃𑄥𑄋𑄳𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄳𑄝𑄬 𑄃𑄥𑄋𑄳𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄘𑄳𑄝𑄬 𑄖𑄂𑄕𑄂𑄚𑄨 ...𑄛𑄬... 𑄃𑄚𑄳𑄖𑄢𑄨𑄇𑄂 𑄝𑄂𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄁 𑄞𑄝𑄮 𑄉𑄖𑄨 𑄥𑄖𑄳𑄖𑄂𑄝𑄂𑄥𑄮 𑄥𑄁𑄥𑄂𑄢𑄮 𑄠𑄮𑄚𑄨 𑄝𑄨𑄐𑄳𑄐𑄂𑄕𑄑𑄳𑄒𑄨𑄖𑄨 𑄃𑄖𑄳𑄖𑄞𑄂𑄝𑄛𑄑𑄨𑄣𑄂𑄞𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄥𑄋𑄳𑄈𑄖𑄁 𑄞𑄝𑄮 𑄉𑄖𑄨 𑄥𑄖𑄳𑄖𑄂𑄝𑄂𑄥𑄮 𑄥𑄁𑄥𑄂𑄢𑄮 𑄠𑄮𑄚𑄨 𑄝𑄨𑄐𑄳𑄐𑄂𑄕𑄑𑄳𑄒𑄨𑄖𑄨 𑄃𑄖𑄳𑄖𑄞𑄂𑄝𑄛𑄑𑄨𑄣𑄂𑄞𑄮𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄳𑄗𑄨 𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄫𑄛𑄉𑄁 𑄇𑄟𑄳𑄟𑄚𑄳𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄖𑄳𑄗𑄨 𑄃𑄥𑄋𑄳𑄈𑄖𑄫𑄛𑄉𑄁 𑄇𑄟𑄳𑄟𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄳𑄗𑄨 𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄫𑄛𑄉𑄂 𑄥𑄖𑄳𑄖𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄖𑄳𑄗𑄨 𑄃𑄥𑄋𑄳𑄈𑄖𑄫𑄛𑄉𑄂 𑄥𑄖𑄳𑄖𑄂𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄬 𑄥𑄖𑄳𑄖𑄂 𑄎𑄂𑄠𑄚𑄳𑄖𑄨 𑄎𑄩𑄠𑄚𑄳𑄖𑄨 𑄟𑄩𑄠𑄚𑄳𑄖𑄨 𑄌𑄝𑄚𑄳𑄖𑄨 𑄅𑄛𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄥𑄋𑄳𑄈𑄖𑄬 𑄥𑄖𑄳𑄖𑄂 𑄎𑄂𑄠𑄚𑄳𑄖𑄨 𑄎𑄩𑄠𑄚𑄳𑄖𑄨 𑄟𑄩𑄠𑄚𑄳𑄖𑄨 𑄌𑄝𑄚𑄳𑄖𑄨 𑄅𑄛𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄬 𑄃𑄖𑄳𑄗𑄨 𑄝𑄬𑄘𑄚𑄂 𑄥𑄐𑄳𑄐𑄂 𑄥𑄋𑄳𑄈𑄂𑄢𑄂 𑄝𑄨𑄐𑄳𑄐𑄂𑄕𑄚𑄳𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄥𑄋𑄳𑄈𑄖𑄬 𑄃𑄖𑄳𑄗𑄨 𑄝𑄬𑄘𑄚𑄂 𑄥𑄐𑄳𑄐𑄂 𑄥𑄋𑄳𑄈𑄂𑄢𑄂 𑄝𑄨𑄐𑄳𑄐𑄂𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄂𑄇𑄂𑄥𑄂𑄚𑄐𑄳𑄌𑄂𑄠𑄖𑄚𑄁 𑄌𑄖𑄪𑄝𑄮𑄇𑄂𑄢𑄞𑄝𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄃𑄥𑄋𑄳𑄈𑄖𑄁 𑄌𑄖𑄪𑄝𑄮𑄇𑄂𑄢𑄞𑄝𑄮𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

416. Na vattabbaṃ – ‘‘cattāro āruppā asaṅkhatā’’ti? Āmantā. Nanu cattāro āruppā āneñjā vuttā bhagavatāti? Āmantā. Hañci cattāro āruppā āneñjā vuttā bhagavatā, tena vata re vattabbe – ‘‘cattāro āruppā asaṅkhatā’’ti.

Āruppakathā niṭṭhitā.

6. Chaṭṭhavaggo

(57) 1. Nirodhasamāpattikathā

417. Nirodhasamāpatti asaṅkhatāti? Āmantā. Nibbānaṃ tāṇaṃ leṇaṃ saraṇaṃ parāyanaṃ accutaṃ amatanti? Na hevaṃ vattabbe...pe... Nirodhasamāpatti asaṅkhatā, nibbānaṃ asaṅkhatanti? Āmantā. Dve asaṅkhatānīti? Na hevaṃ vattabbe...pe... Dve asaṅkhatānīti? Āmantā. Dve tāṇāni...pe... antarikā vāti? Na hevaṃ vattabbe...pe....

Nirodhasamāpatti asaṅkhatāti? Āmantā. Atthi keci nirodhaṃ samāpajjantipi paṭilabhantipi uppādentipi samuppādentipi uṭṭhāpentipi samuṭṭhāpentipi nibbattentipi abhinibbattentipi janentipi sañjanentipīti? Āmantā. Atthi keci asaṅkhataṃ samāpajjantipi paṭilabhantipi uppādentipi samuppādentipi uṭṭhāpentipi samuṭṭhāpentipi nibbattentipi abhinibbattentipi janentipi sañjanentipīti? Na hevaṃ vattabbe...pe....

418. Nirodhā vodānaṃ vuṭṭhānaṃ paññāyatīti? Āmantā. Asaṅkhatā vodānaṃ vuṭṭhānaṃ paññāyatīti? Na hevaṃ vattabbe...pe... Nirodhaṃ samāpajjantassa paṭhamaṃ nirujjhati vacīsaṅkhāro, tato kāyasaṅkhāro, tato cittasaṅkhāroti? Āmantā. Asaṅkhataṃ samāpajjantassa paṭhamaṃ nirujjhati vacīsaṅkhāro, tato kāyasaṅkhāro, tato cittasaṅkhāroti? Na hevaṃ vattabbe...pe... Nirodhā vuṭṭhahantassa paṭhamaṃ uppajjati cittasaṅkhāro, tato kāyasaṅkhāro, tato vacīsaṅkhāroti? Āmantā. Asaṅkhatā vuṭṭhahantassa paṭhamaṃ uppajjati cittasaṅkhāro, tato kāyasaṅkhāro, tato vacīsaṅkhāroti? Na hevaṃ vattabbe...pe....

𑄚𑄨𑄢𑄮𑄙𑅅 𑄤𑄪𑄑𑄳𑄒𑄦𑄚𑄳𑄖𑄁 𑄖𑄠𑄮 𑄜𑄥𑄳𑄥𑅅 𑄜𑄪𑄥𑄚𑄳𑄖𑄨 – 𑄥𑄪𑄐𑄳𑄐𑄖𑄮 𑄜𑄥𑄳𑄥𑄮, 𑄃𑄚𑄨𑄟𑄨𑄖𑄳𑄖𑄮 𑄜𑄥𑄳𑄥𑄮, 𑄃𑄛𑄳𑄛𑄕𑄨𑄦𑄨𑄖𑄮 𑄜𑄥𑄳𑄥𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄥𑄋𑄳𑄈𑄖𑅅 𑄤𑄪𑄑𑄳𑄒𑄦𑄚𑄳𑄖𑄁 𑄖𑄠𑄮 𑄜𑄥𑄳𑄥𑅅 𑄜𑄪𑄥𑄚𑄳𑄖𑄨 – 𑄥𑄪𑄐𑄳𑄐𑄖𑄮 𑄜𑄥𑄳𑄥𑄮, 𑄃𑄚𑄨𑄟𑄨𑄖𑄳𑄖𑄮 𑄜𑄥𑄳𑄥𑄮, 𑄃𑄛𑄳𑄛𑄕𑄨𑄦𑄨𑄖𑄮 𑄜𑄥𑄳𑄥𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄚𑄨𑄢𑄮𑄙𑅅 𑄤𑄪𑄑𑄳𑄒𑄦𑄚𑄳𑄖𑄥𑄳𑄥 𑄤𑄨𑄤𑄬𑄇𑄚𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄦𑄮𑄖𑄨 𑄤𑄨𑄤𑄬𑄇𑄛𑄮𑄕𑄁 𑄤𑄨𑄤𑄬𑄇𑄛𑄝𑄳𑄞𑅅𑄢𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄥𑄋𑄳𑄈𑄖𑅅 𑄤𑄪𑄑𑄳𑄒𑄦𑄚𑄳𑄖𑄥𑄳𑄥 𑄤𑄨𑄤𑄬𑄇𑄚𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄦𑄮𑄖𑄨 𑄤𑄨𑄤𑄬𑄇𑄛𑄮𑄕𑄁 𑄤𑄨𑄤𑄬𑄇𑄛𑄝𑄳𑄞𑅅𑄢𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄺𑄻𑄿𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨 𑄃𑄥𑄋𑄳𑄈𑄖𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄋𑄳𑄈𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄖𑄬𑄚 𑄦𑄨 𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄖𑄨𑅁

𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄼𑅁 𑄍𑄑𑄳𑄒𑄤𑄉𑄳𑄉𑄮

(𑄻𑄿) 𑄼𑅁 𑄃𑅅𑄇𑅅𑄥𑄇𑄗𑅅

𑄺𑄼𑄶𑅁 𑄃𑅅𑄇𑅅𑄥𑄮 𑄃𑄥𑄋𑄳𑄈𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁 𑄖𑅅𑄕𑄁 𑄣𑄬𑄕𑄁 𑄥𑄢𑄕𑄁 𑄛𑄢𑅅𑄠𑄚𑄁 𑄃𑄌𑄳𑄌𑄪𑄖𑄁 𑄃𑄟𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄃𑅅𑄇𑅅𑄥𑄮 𑄃𑄥𑄋𑄳𑄈𑄖𑄮, 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄬 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁 𑄘𑄳𑄤𑄬 𑄃𑄥𑄋𑄳𑄈𑄖𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄬 𑄖𑅅𑄕𑅅𑄚𑄨 ...𑄛𑄬 ... 𑄃𑄚𑄳𑄖𑄢𑄨𑄇𑅅 𑄤𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑅅𑄇𑅅𑄥𑄮 𑄃𑄥𑄋𑄳𑄈𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄬𑄌𑄨 𑄃𑄚𑅅𑄇𑅅𑄥𑄁 𑄃𑅅𑄇𑅅𑄥𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄬𑄌𑄨 𑄥𑄋𑄳𑄈𑄖𑄁 𑄃𑄥𑄋𑄳𑄈𑄖𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄃𑄖𑄳𑄗𑄨 𑄇𑄬𑄌𑄨 𑄃𑅅𑄇𑅅𑄥𑄁 𑄃𑄚𑅅𑄇𑅅𑄥𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄬𑄌𑄨 𑄃𑄥𑄋𑄳𑄈𑄖𑄁 𑄥𑄋𑄳𑄈𑄖𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑅅𑄇𑅅𑄥𑄬 𑄛𑄇𑄳𑄈𑄨𑄚𑄮 𑄉𑄌𑄳𑄍𑄚𑄳𑄖𑄨, 𑄌𑄚𑄳𑄘𑄨𑄟𑄥𑄫𑄢𑄨𑄠𑅅 𑄉𑄌𑄳𑄍𑄚𑄳𑄖𑄨, 𑄖𑅅𑄢𑄇𑄢𑄫𑄛𑅅𑄚𑄨 𑄉𑄌𑄳𑄍𑄚𑄳𑄖𑄨, 𑄄𑄘𑄳𑄙𑄨𑄁 𑄤𑄨𑄇𑄪𑄝𑄳𑄝𑄚𑄳𑄖𑄨, 𑄝𑅅𑄦𑄪𑄁 𑄌𑅅𑄣𑄬𑄚𑄳𑄖𑄨, 𑄛𑅅𑄕𑄨𑄁 𑄌𑅅𑄣𑄬𑄚𑄳𑄖𑄨, 𑄣𑄬𑄓𑄳𑄓𑄪𑄁 𑄈𑄨𑄛𑄚𑄳𑄖𑄨, 𑄣𑄇𑄪𑅄𑄁 𑄈𑄨𑄛𑄚𑄳𑄖𑄨, 𑄄𑄘𑄳𑄙𑄨𑄁 [𑄥𑄖𑄳𑄖𑄨𑄁 (?)] 𑄈𑄨𑄛𑄚𑄳𑄖𑄨, 𑄅𑄥𑄪𑄁 𑄈𑄨𑄛𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄥𑄋𑄳𑄈𑄖𑄬 𑄛𑄇𑄳𑄈𑄨𑄚𑄮 𑄉𑄌𑄳𑄍𑄚𑄳𑄖𑄨, 𑄌𑄚𑄳𑄘𑄨𑄟𑄥𑄫𑄢𑄨𑄠𑅅 𑄉𑄌𑄳𑄍𑄚𑄳𑄖𑄨, 𑄖𑅅𑄢𑄇𑄢𑄫𑄛𑅅𑄚𑄨

ဂဗ်ခဏ္ဍတိ, ဘဲ်ဒ် ဓိကုပ်ပဏ္ဍတိ, ပ်ဂ့ ဗ်လေဏ္ဍတိ, ပ်ဖ် ဗ်လေဏ္ဍတိ, လေဉ်ဍ့ ဖိပဏ္ဍတိ, လဂုဏ္ဍ ဖိပဏ္ဍတိ, ဘဲ်ဒ် ဖိပဏ္ဍတိ, ဘုသံု ဖိပဏ္ဍတီတိ ? ထ ဟေမ့ မတ်တပ်ပေ ...ပေ ...။

၉၁၇။ ဘ်က်သံ ပဏ်မ်ဓတော့ ဃတ်ဏ် ကတ္တ်ဏ္ဍတိ က္ဂဏ်ဏ် ကတ္တ်ဏ္ဍတီတိ ? ဘ်ဖြဏ္ဍတ်။ ဘာသစ်ဂတ် ပဏ်မ်ဓတော့ ဃတ်ဏ် ကတ္တ်ဏ္ဍတိ က္ဂဏ်ဏ် ကတ္တ်ဏ္ဍတီတိ ? ထ ဟေမ့ မတ်တပ်ပေ ...ပေ ...။

ဘုာပ်ဏ္ဍေ ဇဲဇ်ဖ်ဏ္ဍေ ဘာဏ္ဍက်သွ ဘ်က်သွ ဖွတီတိ ? ဘ်ဖြဏ္ဍတ်။ သစ်ဂတ် ဘာသစ်ဂတ် ဖွတီတိ ? ထ ဟေမ့ မတ်တပ်ပေ ...ပေ ...။

တုဗ်ခဘုာပ်ဏ္ဍေ ပူဏ်ယဖ်ဏ္ဍေ, တုဗ်ခက္ဂဏ်ဏ္ဍေ ပူဏ်ယဖ်ဏ္ဍေ, တုဗ်ခကုဖ်ဘဲ်ယ် ပူဏ်ယဖ်ဏ္ဍယ ဘ်က်သွ ဘာဏ္ဍတဇဂ်ယတီတိ ? ဘ်ဖြဏ္ဍတ်။ ဘာသစ်ဂတ် ဘာဏ္ဍတဇဂ်ယတီတိ ? ထ ဟေမ့ မတ်တပ်ပေ ...ပေ ...။

၉၁၂။ ထ မတ်တပ်ပ် – ''ဘ်က်သွ ဘာသစ်ဂတွ''တိ ? ဘ်ဖြဏ္ဍတ်။ ဘ်က်သွ သစ်ဂတွတိ ? ထ ဟေမ့ မတ်တပ်ပေ ...ပေ ... တေထ ဂိ ဘ်က်သွ ဘာသစ်ဂတွတိ။

ဘ်က်သကထ ဏ်ဏ်ဏ်တ်။

၁။ ခဏ်ဏ်ဓဂ်ဂွ

(၁၀၈) ၇။ ဘ်က်သွ သဏ်ဘ်သဲသဏ္ဍွတိကထ

၉၁၇။ ဘ်က်သွ သဏ်ဘ်သဲသဏ္ဍွတိ ? ဘ်ဖြဏ္ဍတ်။ ဇူပ် ဇူပ်ယတဏ် ဇူပဂ်တု ဏ်လ် ပီတက် လွဂ်တက် ဘွ်ဘ်တ် ဗက်ဂုဓိဇ်ဇေယျ ဗက်ဂုသဲဖ် ပဏ်ဂဇ်ဇတိ ဗက်ဂုသဲသ ဘ်ပ်ထ် ဘ်ဂဗ်ခတီတိ ? ထ ဟေမ့ မတ်တပ်ပေ ...ပေ ...။

ဘ်က်သွ သဏ်ဘ်သဲသဏ္ဍွတိ ? ဘ်ဖြဏ္ဍတ်။ ဗက်ဂုဇ်ဗ ပဏ်ဗ်ဗ ဘ်က်သဇ်ဗ ဘုပ်ပတ္တိဇတိ ဗက်ဂုဓိဇ်ဇ်ဖာဏ္ဍတိ ? ထ ဟေမ့ မတ်တပ်ပေ ...ပေ ...။

ဗက်ဂုဇ်ဗ ပဏ်ဗ်ဗ ဘ်က်သဇ်ဗ ဘုပ်ပတ္တိဇတိ ဗက်ဂုဓိဇ်ဇ်ဖာဏ္ဍတိ ? ဘ်ဖြဏ္ဍတ်။ ''ဗက်ဂုဇ်ဗ ပဏ်ဗ်ဗ ဘ်က်သဇ်ဗ ဘုပ်ပတ္တိဇတိ ဗက်ဂုဓိဇ်ဇ်ဖာ''ဏ္ဍတိ – ဘတ်ထေဓ [ဘတ်ထိ (?)] သုတ်တဏ္ဍတွတိ ? ဏတ်ထိ။ ''ဗက်ဂုဇ်ဗ ပဏ်ဗ်ဗ ဇူပေ ဗ ဘုပ်ပတ္တိဇတိ

𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 [𑄟𑅁 𑄚𑄨𑅁 𑄷𑅁𑄺𑄶𑄶; 𑄹𑅁𑄺𑄸𑄷; 𑄥𑄁𑅁 𑄚𑄨𑅁 𑄺𑅁𑄼𑄶] – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄃𑅅𑄇𑅅𑄥𑄐𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨𑅁

𑄺𑄼𑄺𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑅅𑄇𑅅𑄥𑄮 𑄥𑄚𑄨𑄘𑄥𑄳𑄥𑄚𑄮’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄛𑄥𑄳𑄥𑄖𑄨 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄢𑄪𑄇𑄳𑄈𑅅𑄚𑄁 𑄃𑄚𑄳𑄖𑄢𑄁, 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄗𑄟𑄳𑄞𑅅𑄚𑄁 𑄃𑄚𑄳𑄖𑄢𑄁, 𑄖𑅅𑅄𑄌𑄳𑄍𑄨𑄉𑄳𑄉𑄣𑄁 𑄤𑅅𑄖𑄛𑅅𑄚𑄌𑄳𑄍𑄨𑄉𑄳𑄉𑄣𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄥𑄳𑄥𑄖𑄨 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄢𑄪𑄇𑄳𑄈𑅅𑄚𑄁 𑄃𑄚𑄳𑄖𑄢𑄁, 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄗𑄟𑄳𑄞𑅅𑄚𑄁 𑄃𑄚𑄳𑄖𑄢𑄁, 𑄖𑅅𑅄𑄌𑄳𑄍𑄨𑄉𑄳𑄉𑄣𑄁 𑄤𑅅𑄖𑄛𑅅𑄚𑄌𑄳𑄍𑄨𑄉𑄳𑄉𑄣𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑅅𑄇𑅅𑄥𑄮 𑄥𑄚𑄨𑄘𑄥𑄳𑄥𑄚𑄮’’𑄖𑄨𑅁

𑄃𑅅𑄇𑅅𑄥𑄮 𑄥𑄚𑄨𑄘𑄥𑄳𑄥𑄚𑄮𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄼𑅁 𑄍𑄑𑄳𑄒𑄤𑄉𑄳𑄉𑄮

(𑄼𑄶) 𑄾𑅁 𑄛𑄗𑄤𑄩𑄙𑅅𑄖𑄪 𑄥𑄚𑄨𑄘𑄥𑄳𑄥𑄚𑅅𑄖𑄨𑄇𑄗𑅅

𑄺𑄼𑄻𑅁 𑄛𑄗𑄤𑄩𑄙𑅅𑄖𑄪 𑄥𑄚𑄨𑄘𑄥𑄳𑄥𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄢𑄫𑄛𑄁 𑄢𑄫𑄛𑅅𑄠𑄖𑄚𑄁 𑄢𑄫𑄛𑄙𑅅𑄖𑄪 𑄚𑄩𑄣𑄁 𑄛𑄩𑄖𑄇𑄁 𑄣𑄮𑄦𑄨𑄖𑄇𑄁 𑄃𑄮𑄘𑅅𑄖𑄁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑄬𑄠𑄳𑄠𑄁 𑄌𑄇𑄳𑄈𑄪𑄥𑄳𑄟𑄨𑄁 𑄛𑄑𑄨𑄦𑄐𑄳𑄐𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄥𑄳𑄥 𑄃𑅅𑄛𑅅𑄗𑄁 𑄃𑅅𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄛𑄗𑄤𑄩𑄙𑅅𑄖𑄪 𑄥𑄚𑄨𑄘𑄥𑄳𑄥𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄛𑄗𑄤𑄩𑄙𑅅𑄖𑄪𑄐𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄛𑄗𑄤𑄩𑄙𑅅𑄖𑄪𑄐𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄛𑄗𑄤𑄩𑄙𑅅𑄖𑄪𑄐𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄚𑄖𑄳𑄗𑄨𑅁 ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄛𑄗𑄤𑄩𑄙𑅅𑄖𑄪𑄐𑄳𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨𑅁

𑄺𑄼𑄼𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄛𑄗𑄤𑄩𑄙𑅅𑄖𑄪 𑄥𑄚𑄨𑄘𑄥𑄳𑄥𑄚𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄛𑄥𑄳𑄥𑄖𑄨 𑄞𑄫𑄟𑄨𑄁 𑄛𑅅𑄥𑅅𑄕𑄁 𑄛𑄝𑄳𑄝𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄥𑄳𑄥𑄖𑄨 [𑄛𑄥𑄳𑄥𑄥𑄨 (𑄥𑄩𑅁

သဲ့၊ ၈၊) ဘေဓရှပဏိပိ] ဘူခ် ပဲသဲဖ ပဲပဲဖတ်, တေဏ ဓတ ဇေ ဓတဲတပဲဗေ –
''ပထဓိဗ်တု သဏ်ာသဲသဏ်''တိ . . . ပေ . . . ၊

ဏ ဓတဲတပဲပ် – ''ဘဲပွဗ်တု သဏ်ာသဲသဏ်''တိ ? ဘဲဖှဏ်တ်၊ ဏဏု ပသဲသတိ ဘုာဂဏ်တိ ? ဘဲဖှဏ်တ်၊ ဂဲဖဲ ပသဲသတိ ဘုာဂ်, တေဏ ဓတ ဇေ ဓတဲတပဲဗေ –
''ဘဲပွဗ်တု သဏ်ာသဲသဏ်တိ . . . ပေ . . . ၊

ဏ ဓတဲတပဲပ် – တေဇွဗ်တု သဏ်ာသဲသဏ်တိ ? ဘဲဖှဏ်တ်၊ ဏဏု ပသဲသတိ ဘဂဲဂိ ဇလဏ်တဏ်တိ ? ဘဲဖှဏ်တ်၊ ဂဲဖဲ ပသဲသတိ ဘဂဲဂိ ဇလဏ်တ်, တေဏ ဓတ ဇေ ဓတဲတပဲဗေ – ''တေဇွဗ်တု သဏ်ာသဲသဏ်''တိ . . . ပေ . . . ၊

ဏ ဓတဲတပဲပ် – ''ဓဲယွဗ်တု သဏ်ာသဲသဏ်''တိ ? ဘဲဖှဏ်တ်၊ ဏဏု ပသဲသတိ ဓဲတေဏ ဇုဂ်ဓေ သဲဖဲပဲလိယဖ်ဓေတိ ? ဘဲဖှဏ်တ်၊ ဂဲဖဲ ပသဲသတိ ဓဲတေဏ ဇုဂ်ဓေ သဲဖဲပဲလိယဖ်ဓေ, တေဏ ဓတ ဇေ ဓတဲတပဲဗေ – ''ဓဲယွဗ်တု သဏ်ာသဲသဏ်''တိ . . . ပေ . . . ၊

ပထဓိဗ်တု သဏ်ာသဲသဏ်တိဘဲဘိဂထ ဏိဋ်ဌိတ်၊

၃၊ ဃဋ်ဌဓဂ်ဂွ

(၃၇) ၈၊ ဃဂ်ဂှဏ်ဘုိယံ သဏ်ာသဲသဏဏ်တိဘဲဘိဂထ

၉၃၇၊ ဃဂ်ဂှဏ်ဘိုယံ သဏ်ာသဲသဏဏ်တိ ? ဘဲဖှဏ်တ်၊ ဇူပံ ဇူပ်ယတဏ် ဇူပဗ်တု . . . ပေ . . . ဃဂ်ဂှသဲသ ဘဲပံထံ ဘဲဂဖဲဃတိတိ ? ဏ ဟေဓံ ဓတဲတပဲဗေ . . . ပေ . . . ၊

ဃဂ်ဂှဏ်ဘိုယံ သဏ်ာသဲသဏဏ်တိ ? ဘဲဖှဏ်တ်၊ ဃဂ်ဂှဖဲဃ ပဋ်ဖဲဃ ဃဂ်ဂှဏ်ဘိုယဖဲဃ ဘုပ်ပဇ္ဇဒတိ ဃဂ်ဂှဓိဖဲဖဲဖဏ်တိ ? ဏ ဟေဓံ ဓတဲတပဲဗေ . . . ပေ . . . ၊

ဃဂ်ဂှဖဲဃ ပဋ်ဖဲဃ ဃဂ်ဂှဏ်ဘိုယဖဲဃ ဘုပ်ပဇ္ဇဒတိ ဃဂ်ဂှဓိဖဲဖဲဖဏ်တိ ? ဘဲဖှဏ်တ်၊ ''ဃဂ်ဂှဖဲဃ ပဋ်ဖဲဃ ဃဂ်ဂှဏ်ဘိုယဖဲဃ ဘုပ်ပဇ္ဇဒတိ ဃဂ်ဂှဓိဖဲဖဲဖ''ဏ်တိ – ဘတဲထေဓ သုတဲတဏ်တွတိ ? ဏတဲထိ၊ ''ဃဂ်ဂှဖဲဃ ပဋ်ဖဲဃ ဇူပေ ဃ ဘုပ်ပဇ္ဇဒတိ ဃဂ်ဂှဓိဖဲဖဲဖ''ဏ်တိ – ဘတဲထေဓ သုတဲတဏ်တွတိ ? ဘဲဖှဏ်တ်၊ ဂဲဖဲ ''ဃဂ်ဂှဖဲဃ ပဋ်ဖဲဃ ဇူပေ ဃ ဘုပ်ပဇ္ဇဒတိ ဃဂ်ဂှဓိဖဲဖဲဖ''ဏ်တိ – ဘတဲထေဓ သုတဲတဏ်တွ, ဏွ ဃ

ဗတ ဓော ဗတ်တပ်ပေ – ''ဎက်ဂုဇ်ဎ ပဇ္ဇ်ဎ ဎက်ဂုဏ္ဍ္ဒိယဇ်ဎ ဘုပ်ပဏ္ဍဒတိ ဎက်ဂုမိဇ်ဇ်ဖ''ဏ်တိ၊

၉၁၆၊ ဏ ဗတ်တပ်ပံ – ''ပဇ်ဗိဏ္ဍ္ဒိယံဏ သဏ်ာသ်ာသဏ်ဏ''တိ? ဘ်ဖဏ်တ်၊ ဏဏု ပသ်ာသတိ ဎက်ဂုံ သွတ် ဃံဏ ဒိဗဂ် က်ယဏ်တိ? ဘ်ဖဏ်တ်၊ ဂဇ်ဗိ ပသ်ာသတိ ဎက်ဂုံ သွတ် ဃံဏ ဒိဗဂ် က်ယံ, တောဏ ဗတ ဓော ဗတ်တပ်ပေ – ''ပဇ်ဗိဏ္ဍ္ဒိယံဏ သဏ်ာသ်ာသဏ်ဏ''တိ ...ပေ ...၊

ဎက်ဂုဏ္ဍ္ဒိယံ သဏ်ာသ်ာသဏဏ်တိဘ်ာဒိကထ် ဏိဇ္ဇဇိတ်၊

၈၊ ဆဇ္ဇဇဗဂ်ဂ္ဂ

(၈၃) ၇၀၊ က်ယကဖ်ံ သဏ်ာသ်ာသဏဏ်တိကထ်

၉၁၉၊ က်ယကဖ်ံ သဏ်ာသ်ာသဏဏ်တိ? ဘ်ဖဏ်တ်၊ ဏူပံ ဏူပ်ယတဏ ဏူပဎ်ဏု ဏိလ် ပီတက် လွဂ်ိတက် ဘွ်ဒ်တ် ဎက်ဂုမိဇ်ဇေယ်ျ ဎက်ဂုသ်ဖိ ပဇ္ဇဂဇ်ဇတိ ဎက်ဂုသ်ာ ဘ်ပ်ထံ ဘ်ဂဗ်ဆတိတိ? ဏ ဟေဗံ ဗတ်တပ်ပေ ...ပေ ...၊

က်ယကဖ်ံ သဏ်ာသ်ာသဏဏ်တိ? ဘ်ဖဏ်တ်၊ ဎက်ဂုဇ်ဎ ပဇ္ဇ်ဎ က်ယကဖ်ဖဇ်ဎ ဘုပ်ပဏ္ဍဒတိ ဎက်ဂုမိဇ်ဇ်ဖဏ်တိ? ဏ ဟေဗံ ဗတ်တပ်ပေ ...ပေ ...၊

ဎက်ဂုဇ်ဎ ပဇ္ဇ်ဎ က်ယကဖ်ဖဇ်ဎ ဘုပ်ပဏ္ဍဒတိ ဎက်ဂုမိဇ်ဇ်ဖဏ်တိ? ဘ်ဖဏ်တ်၊ ''ဎက်ဂုဇ်ဎ ပဇ္ဇ်ဎ က်ယကဖ်ဖဇ်ဎ ဘုပ်ပဏ္ဍဒတိ ဎက်ဂုမိဇ်ဇ်ဖ''ဏ်တိ – ဘတ်ထေဗ သုတ်တဏ်တွတိ? ဏတ်ထိ၊ ''ဎက်ဂုဇ်ဎ ပဇ္ဇ်ဎ ဏူပေ ဎ ဘုပ်ပဏ္ဍဒတိ ဎက်ဂုမိဇ်ဇ်ဖ''ဏ်တိ – ဘတ်ထေဗ သုတ်တဏ်တွတိ? ဘ်ဖဏ်တ်၊ ဂဇ်ဗိ ''ဎက်ဂုဇ်ဎ ပဇ္ဇ်ဎ ဏူပေ ဎ ဘုပ်ပဏ္ဍဒတိ ဎက်ဂုမိဇ်ဇ်ဖ''ဏ်တိ – ဘတ်ထေဗ သုတ်တဏ်တွ, ဏွ ဎ ဗတ ဓော ဗတ်တပ်ပေ – ''ဎက်ဂုဇ်ဎ ပဇ္ဇ်ဎ က်ယကဖ်ဖဇ်ဎ ဘုပ်ပဏ္ဍဒတိ ဎက်ဂုမိဇ်ဇ်ဖ''ဏ်တိ၊

၉၇၀၊ ဏ ဗတ်တပ်ပံ – ''က်ယကဖ်ံ သဏ်ာသ်ာသဏ''ဏ်တိ? ဘ်ဖဏ်တ်၊ ဏဏု ပသ်ာသတိ ဘဒိက်ကဖဏ်တ် ပဇ္ဇက်ကဖဏ်တ် ဘ်လွကေဏ်တ် ဗိလွကေဏ်တ် သဖိဇ်ဒေဏ်တ် ပသ်ာရေဏ်တဏ်တိ? ဘ်ဖဏ်တ်၊ ဂဇ်ဗိ ပသ်ာသတိ ဘဒိက်ကဖဏ်တ် ပဇ္ဇက်ကဖဏ်တ် ဘ်လွကေဏ်တ် ဗိလွကေဏ်တ် သဖိဇ်ဒေဏ်တ် ပသ်ာရေဏ်တ်, တောဏ ဗတ ဓော ဗတ်တပ်ပေ – ''က်ယကဖ်ံ သဏ်ာသ်ာသဏ''ဏ်တိ၊

𑄇𑅅𑄠𑄇𑄟𑄴𑄟𑄁 𑄥𑄚𑄨𑄘𑄥𑄴𑄥𑄚𑄚𑄴𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄍𑄑𑄴𑄒𑄤𑄉𑄴𑄉𑄮𑅁

𑄖𑄥𑄴𑄥𑄪𑄘𑄴𑄘𑅅𑄚𑄁 –

𑄚𑄨𑄠𑅅𑄟𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮, 𑄛𑄑𑄨𑄌𑄴𑄌𑄥𑄟𑄪𑄛𑄴𑄛𑅅𑄘𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮, 𑄌𑄖𑄴𑄖𑅅𑄢𑄨 𑄥𑄌𑄴𑄌𑅅𑄚𑄨 𑄃𑄥𑄋𑄴𑄈𑄖𑅅𑄚𑄨, 𑄌𑄖𑄴𑄖𑅅𑄢𑄮 𑄃𑅅𑄢𑄪𑄛𑄴𑄛𑅅 𑄃𑄥𑄋𑄴𑄈𑄖𑅅, 𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄖𑄴𑄖𑄨 𑄃𑄥𑄋𑄴𑄈𑄖𑅅, 𑄃𑅅𑄇𑅅𑄥𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮, 𑄃𑅅𑄇𑅅𑄥𑄮 𑄥𑄚𑄨𑄘𑄥𑄴𑄥𑄚𑄮, 𑄌𑄖𑄴𑄖𑅅𑄢𑄮 𑄟𑄦𑅅𑄞𑄫𑄖𑅅, 𑄛𑄐𑄴𑄌𑄨𑄚𑄴𑄘𑄴𑄢𑄨𑄠𑅅𑄚𑄨, 𑄖𑄗𑄬𑄤 𑄇𑅅𑄠𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨𑅁

𑄽𑅁 𑄥𑄖𑄴𑄖𑄟𑄤𑄉𑄴𑄉𑄮

(𑄼𑄹) 𑄷𑅁 𑄥𑄋𑄴𑄉𑄦𑄨𑄖𑄇𑄗𑅅

𑄺𑄽𑄷𑅁 𑄚𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄥𑄋𑄴𑄉𑄦𑄨𑄖𑅅𑄖𑄨 [𑄥𑄋𑄴𑄉𑄦𑄩𑄖𑅅𑄖𑄨 (𑄛𑄩𑅁)]? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄚𑄴𑄖𑄨 𑄅𑄘𑄴𑄘𑄬𑄥𑄁 𑄉𑄌𑄴𑄍𑄚𑄴𑄖𑄨 𑄛𑄢𑄨𑄠𑅅𑄛𑄚𑄴𑄚𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄚𑄴𑄖𑄨 𑄅𑄘𑄴𑄘𑄬𑄥𑄁 𑄉𑄌𑄴𑄍𑄚𑄴𑄖𑄨 𑄛𑄢𑄨𑄠𑅅𑄛𑄚𑄴𑄚𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄥𑄋𑄴𑄉𑄦𑄨𑄖𑅅’’𑄖𑄨𑅁

𑄌𑄇𑄴𑄈𑅅𑄠𑄖𑄚𑄁 𑄇𑄖𑄟𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 [𑄇𑄖𑄟𑄁 𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 (𑄥𑄩𑅁 𑄛𑄩𑅁 𑄇𑅁)] 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄢𑄫𑄛𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄴𑄌𑄨 𑄌𑄇𑄴𑄈𑅅𑄠𑄖𑄚𑄁 𑄢𑄫𑄛𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄌𑄇𑄴𑄈𑅅𑄠𑄖𑄚𑄁 𑄢𑄫𑄛𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄋𑄴𑄉𑄦𑄨𑄖’’𑄚𑄴𑄖𑄨𑅁 𑄥𑄮𑄖𑅅𑄠𑄖𑄚𑄁 ...𑄛𑄬... 𑄊𑅅𑄚𑅅𑄠𑄖𑄚𑄁 ...𑄛𑄬... 𑄎𑄨𑄤𑄴𑄦𑅅𑄠𑄖𑄚𑄁 ...𑄛𑄬... 𑄇𑅅𑄠𑅅𑄠𑄖𑄚𑄁 𑄇𑄖𑄟𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄢𑄫𑄛𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄴𑄌𑄨 𑄇𑅅𑄠𑅅𑄠𑄖𑄚𑄁 𑄢𑄫𑄛𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄇𑅅𑄠𑅅𑄠𑄖𑄚𑄁 𑄢𑄫𑄛𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄋𑄴𑄉𑄦𑄨𑄖’’𑄚𑄴𑄖𑄨𑅁

𑄢𑄫𑄛𑅅𑄠𑄖𑄚𑄁 ...𑄛𑄬... 𑄥𑄘𑄴𑄘𑅅𑄠𑄖𑄚𑄁 ...𑄛𑄬... 𑄉𑄚𑄴𑄙𑅅𑄠𑄖𑄚𑄁 ...𑄛𑄬... 𑄢𑄥𑅅𑄠𑄖𑄚𑄁 ...𑄛𑄬... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑅅𑄠𑄖𑄚𑄁 𑄇𑄖𑄟𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄢𑄫𑄛𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄴𑄌𑄨 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑅅𑄠𑄖𑄚𑄁 𑄢𑄫𑄛𑄇𑄴𑄈𑄚𑄴𑄙𑄉𑄕𑄚𑄁

𑄉𑄌𑄳𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄧𑄠𑄖𑄚𑄁 𑄢𑄫𑄛𑄇𑄳𑄈𑄚𑄳𑄙𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖''𑄚𑄳𑄖𑄨𑅁

𑄥𑄪𑄈𑄧 𑄤𑄬𑄘𑄚𑄧 𑄇𑄖𑄢𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄤𑄬𑄘𑄚𑄧𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄪𑄈𑄧 𑄤𑄬𑄘𑄚𑄧 𑄤𑄬𑄘𑄚𑄧𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄥𑄪𑄈𑄧 𑄤𑄬𑄘𑄚𑄧 𑄤𑄬𑄘𑄚𑄧𑄇𑄳𑄈𑄚𑄳𑄙𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧''𑄖𑄨𑅁 𑄘𑄪𑄇𑄳𑄈𑄧 𑄤𑄬𑄘𑄚𑄧 ...𑄛𑄬... 𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑄧 𑄤𑄬𑄘𑄚𑄧 𑄇𑄖𑄢𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄤𑄬𑄘𑄚𑄧𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑄧 𑄤𑄬𑄘𑄚𑄧 𑄤𑄬𑄘𑄚𑄧𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑄧 𑄤𑄬𑄘𑄚𑄧 𑄤𑄬𑄘𑄚𑄧𑄇𑄳𑄈𑄚𑄳𑄙𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧''𑄖𑄨𑅁

𑄌𑄇𑄳𑄈𑄪𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄥𑄐𑄳𑄐𑄧 𑄇𑄖𑄢𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄥𑄐𑄳𑄐𑄧𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄌𑄇𑄳𑄈𑄪𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄥𑄐𑄳𑄐𑄧 𑄥𑄐𑄳𑄐𑄧𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄌𑄇𑄳𑄈𑄪𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄥𑄐𑄳𑄐𑄧 𑄥𑄐𑄳𑄐𑄧𑄇𑄳𑄈𑄚𑄳𑄙𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧''𑄖𑄨𑅁 𑄥𑄮𑄖𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄥𑄐𑄳𑄐𑄧 ...𑄛𑄬... 𑄟𑄚𑄮𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄥𑄐𑄳𑄐𑄧 𑄇𑄖𑄢𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄥𑄐𑄳𑄐𑄧𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄟𑄚𑄮𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄥𑄐𑄳𑄐𑄧 𑄥𑄐𑄳𑄐𑄧𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄟𑄚𑄮𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄥𑄐𑄳𑄐𑄧 𑄥𑄐𑄳𑄐𑄧𑄇𑄳𑄈𑄚𑄳𑄙𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧''𑄖𑄨𑅁

𑄌𑄇𑄳𑄈𑄪𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄌𑄬𑄖𑄚𑄧 ...𑄛𑄬... 𑄟𑄚𑄮𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄌𑄬𑄖𑄚𑄧 𑄇𑄖𑄢𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄥𑄋𑄳𑄈𑄧𑄢𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄟𑄚𑄮𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄌𑄬𑄖𑄚𑄧 𑄥𑄋𑄳𑄈𑄧𑄢𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄟𑄚𑄮𑄥𑄟𑄳𑄜𑄥𑄳𑄥𑄎𑄧 𑄌𑄬𑄖𑄚𑄧 𑄥𑄋𑄳𑄈𑄧𑄢𑄇𑄳𑄈𑄚𑄳𑄙𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧''𑄖𑄨𑅁

𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑄧𑄕𑄁 ...𑄛𑄬... 𑄟𑄚𑄮𑄤𑄨𑄐𑄳𑄐𑄧𑄕𑄁 𑄇𑄖𑄢𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄤𑄨𑄐𑄳𑄐𑄧𑄕𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄟𑄚𑄮𑄤𑄨𑄐𑄳𑄐𑄧𑄕𑄁 𑄤𑄨𑄐𑄳𑄐𑄧𑄕𑄇𑄳𑄈𑄚𑄳𑄙𑄉𑄕𑄚𑄁 𑄉𑄌𑄳𑄍𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄟𑄚𑄮𑄤𑄨𑄐𑄳𑄐𑄧𑄕𑄁 𑄤𑄨𑄐𑄳𑄐𑄧𑄕𑄇𑄳𑄈𑄚𑄳𑄙𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖''𑄚𑄳𑄖𑄨𑅁

𑄺𑄽𑄸𑅁 𑄠𑄗𑄧 𑄘𑄧𑄟𑄬𑄚 𑄤𑄧 𑄠𑄮𑄖𑄳𑄖𑄬𑄚 𑄤𑄧 𑄘𑄳𑄤𑄬 𑄝𑄣𑄨𑄝𑄘𑄳𑄘𑄧 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧, 𑄥𑄨𑄇𑄳𑄇𑄧𑄠 𑄛𑄨𑄕𑄳𑄓𑄛𑄧𑄖𑄮 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄮, 𑄥𑄧 𑄉𑄘𑄳𑄘𑄪𑄣𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄮; 𑄆𑄤𑄟𑄬𑄤 𑄖𑄬 𑄙𑄟𑄳𑄟𑄧 𑄖𑄬𑄦𑄨 𑄙𑄟𑄳𑄟𑄬𑄦𑄨 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧𑄖𑄨 [[illegible] (𑄃𑄑𑄳𑄒𑄇𑄗𑄧 𑄛𑄥𑄳𑄥𑄨𑄖𑄝𑄳𑄝𑄧)]? 𑄦𑄐𑄳𑄌𑄨 𑄘𑄧𑄟𑄬𑄚 𑄤𑄧 𑄠𑄮𑄖𑄳𑄖𑄬𑄚 𑄤𑄧 𑄘𑄳𑄤𑄬 𑄝𑄣𑄩𑄝𑄘𑄳𑄘𑄧 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧, 𑄥𑄨𑄇𑄳𑄇𑄧𑄠 𑄛𑄨𑄕𑄳𑄓𑄛𑄧𑄖𑄮 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄮, 𑄥𑄧

𑄠𑄮𑄖𑄴𑄖𑄬𑄚 𑄥𑄋𑄴𑄉𑄦𑄨𑄖𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄥𑄋𑄴𑄉𑄦𑄨𑄖𑅅’’𑄖𑄨 [𑄥𑄟𑅅𑄚𑄴𑄖𑄧𑄝𑄌𑄧𑄚𑄁 (𑄃𑄑𑄴𑄒𑄇𑄗𑅅 𑄛𑄥𑄴𑄥𑄨𑄖𑄝𑄴𑄝𑅅)]𑅁

𑄥𑄋𑄴𑄉𑄦𑄨𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄽𑅁 𑄥𑄖𑄴𑄖𑄟𑄤𑄉𑄴𑄉𑄮

(𑄼𑄸) 𑄸𑅁 𑄥𑄟𑄴𑄛𑄠𑄪𑄖𑄴𑄖𑄇𑄗𑅅

𑄺𑄽𑄺𑅁 𑄚𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄥𑄟𑄴𑄛𑄠𑄪𑄖𑄴𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄥𑄦𑄉𑄖𑅅 𑄥𑄦𑄎𑅅𑄖𑅅 𑄥𑄁𑄥𑄑𑄴𑄒𑅅 𑄆𑄇𑄪𑄛𑄴𑄛𑅅𑄘𑅅 𑄆𑄇𑄚𑄨𑄢𑄮𑄙𑅅 𑄆𑄇𑄤𑄖𑄴𑄗𑄪𑄇𑅅 𑄆𑄇𑅅𑄢𑄟𑄴𑄟𑄕𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄥𑄦𑄉𑄖𑅅 𑄥𑄦𑄎𑅅𑄖𑅅 𑄥𑄁𑄥𑄑𑄴𑄒𑅅 𑄆𑄇𑄪𑄛𑄴𑄛𑅅𑄘𑅅 𑄆𑄇𑄚𑄨𑄢𑄮𑄙𑅅 𑄆𑄇𑄤𑄖𑄴𑄗𑄪𑄇𑅅 𑄆𑄇𑅅𑄢𑄟𑄴𑄟𑄕𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄟𑄴𑄟𑅅 𑄇𑄬𑄦𑄨𑄌𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄥𑄟𑄴𑄛𑄠𑄪𑄖𑄴𑄖𑅅’’𑄖𑄨𑅁

𑄤𑄬𑄘𑄚𑅅𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄥𑄐𑄴𑄐𑅅𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄦𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑄬𑄘𑄚𑅅𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄥𑄐𑄴𑄐𑅅𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄦𑄉𑄖𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄤𑄬𑄘𑄚𑅅𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄥𑄐𑄴𑄐𑅅𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄟𑄴𑄛𑄠𑄪𑄖𑄴𑄖𑄮’’𑄖𑄨𑅁

𑄤𑄬𑄘𑄚𑅅𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄥𑄋𑄴𑄈𑅅𑄢𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 ... 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄦𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑄬𑄘𑄚𑅅𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄦𑄉𑄖𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄤𑄬𑄘𑄚𑅅𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄟𑄴𑄛𑄠𑄪𑄖𑄴𑄖𑄮’’𑄖𑄨𑅁

𑄥𑄐𑄴𑄐𑅅𑄇𑄴𑄈𑄚𑄴𑄙𑄮 ... 𑄥𑄋𑄴𑄈𑅅𑄢𑄇𑄴𑄈𑄚𑄴𑄙𑄮 ... 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄤𑄬𑄘𑄚𑅅𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 ... 𑄥𑄐𑄴𑄐𑅅𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 ... 𑄥𑄋𑄴𑄈𑅅𑄢𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄦𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄥𑄋𑄴𑄈𑅅𑄢𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄦𑄉𑄖𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄤𑄨𑄐𑄴𑄐𑅅𑄕𑄇𑄴𑄈𑄚𑄴𑄙𑄮 𑄥𑄋𑄴𑄈𑅅𑄢𑄇𑄴𑄈𑄚𑄴𑄙𑄬𑄚 𑄥𑄟𑄴𑄛𑄠𑄪𑄖𑄴𑄖𑄮’’𑄖𑄨𑅁

𑄺𑄽𑄻𑅁 𑄠𑄗𑅅 𑄖𑄨𑄣𑄟𑄴𑄦𑄨 𑄖𑄬𑄣𑄁 𑄃𑄚𑄪𑄉𑄖𑄁 𑄃𑄚𑄪𑄛𑄤𑄨𑄑𑄴𑄒𑄁, 𑄅𑄌𑄴𑄍𑄪𑄟𑄴𑄦𑄨 𑄢𑄥𑄮 𑄃𑄚𑄪𑄉𑄖𑄮 𑄃𑄚𑄪𑄛𑄤𑄨𑄑𑄴𑄒𑄮; 𑄆𑄤𑄟𑄬𑄤 𑄖𑄬 𑄙𑄟𑄴𑄟𑅅 𑄖𑄬𑄦𑄨 𑄙𑄟𑄴𑄟𑄬𑄦𑄨 𑄃𑄚𑄪𑄉𑄖𑅅 𑄃𑄚𑄪𑄛𑄤𑄨𑄑𑄴𑄒𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄟𑄴𑄛𑄠𑄪𑄖𑄴𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄽𑅁 𑄥𑄧𑄖𑄴𑄖𑄧𑄟𑄧𑄝𑄧𑄉𑄴𑄉𑄮

(𑄼𑄻) 𑄹𑅁 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄧𑄇𑄧𑄗

𑄺𑄽𑄻𑅁 𑄚𑄧𑄖𑄴𑄗𑄨 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄮 𑄙𑄧𑄟𑄴𑄟𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄚𑄧𑄚𑄪 𑄃𑄧𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄧𑄟𑄴𑄟 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄉𑄧𑄖 𑄥𑄧𑄦𑄧𑄎𑄖 𑄥𑄧𑄁𑄥𑄧𑄑𑄴𑄒 𑄥𑄧𑄟𑄴𑄛𑄧𑄡𑄪𑄖𑄴𑄖 𑄆𑄇𑄪𑄛𑄴𑄛𑄘 𑄆𑄇𑄧𑄚𑄨𑄢𑄮𑄙 𑄆𑄇𑄧𑄤𑄧𑄖𑄴𑄗𑄪𑄇 𑄆𑄇𑄢𑄧𑄟𑄴𑄟𑄕𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄦𑄧𑄐𑄴𑄌𑄨 𑄃𑄧𑄖𑄴𑄗𑄨 𑄇𑄬𑄌𑄨 𑄙𑄧𑄟𑄴𑄟 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄉𑄧𑄖 𑄥𑄧𑄦𑄧𑄎𑄖 𑄥𑄧𑄁𑄥𑄧𑄑𑄴𑄒 𑄥𑄧𑄟𑄴𑄛𑄧𑄡𑄪𑄖𑄴𑄖 𑄆𑄇𑄪𑄛𑄴𑄛𑄘 𑄆𑄇𑄧𑄚𑄨𑄢𑄮𑄙 𑄆𑄇𑄧𑄤𑄧𑄖𑄴𑄗𑄪𑄇 𑄆𑄇𑄢𑄧𑄟𑄴𑄟𑄕, 𑄚𑄮 𑄌𑄧 𑄤𑄧𑄖𑄧 𑄢𑄬 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 – ‘‘𑄚𑄧𑄖𑄴𑄗𑄨 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄮 𑄙𑄧𑄟𑄴𑄟𑄮’’𑄖𑄨𑅁

𑄜𑄧𑄥𑄴𑄥𑄮 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄎𑄖𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄦𑄧𑄐𑄴𑄌𑄨 𑄜𑄧𑄥𑄴𑄥𑄮 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄎𑄖𑄮, 𑄖𑄬𑄚𑄧 𑄤𑄧𑄖𑄧 𑄢𑄬 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 – ‘‘𑄜𑄧𑄥𑄴𑄥𑄮 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄮’’𑄖𑄨𑅁 𑄤𑄬𑄘𑄧𑄚 ...𑄛𑄬... 𑄥𑄧𑄐𑄴𑄐 ... 𑄌𑄬𑄖𑄧𑄚 ... 𑄥𑄧𑄘𑄴𑄙 ... 𑄤𑄩𑄢𑄨𑄡𑄧𑄁 ... 𑄥𑄧𑄖𑄨 ... 𑄥𑄧𑄟𑄙𑄨 ... 𑄛𑄧𑄐𑄴𑄐 ... 𑄢𑄉𑄮 ... 𑄘𑄮𑄥𑄮 ... 𑄟𑄮𑄦𑄮 ...𑄛𑄬... 𑄃𑄧𑄚𑄮𑄖𑄴𑄖𑄧𑄛𑄴𑄛𑄧𑄁 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄎𑄖𑄧𑄚𑄴𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄦𑄧𑄐𑄴𑄌𑄨 𑄃𑄧𑄚𑄮𑄖𑄴𑄖𑄧𑄛𑄴𑄛𑄧𑄁 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄎𑄖𑄧𑄁, 𑄖𑄬𑄚𑄧 𑄤𑄧𑄖𑄧 𑄢𑄬 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 – ‘‘𑄃𑄧𑄚𑄮𑄖𑄴𑄖𑄧𑄛𑄴𑄛𑄧𑄁 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄧’’𑄚𑄴𑄖𑄨𑅁

𑄺𑄽𑄼𑅁 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄎𑄖𑄖𑄨 𑄇𑄧𑄖𑄴𑄤 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄜𑄧𑄥𑄴𑄥𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄎𑄖𑄖𑄨 𑄇𑄧𑄖𑄴𑄤 𑄜𑄧𑄥𑄴𑄥𑄧𑄥𑄨𑄇𑄖𑄨 [𑄜𑄧𑄥𑄴𑄥𑄨𑄇𑄖𑄨 (𑄛𑄩𑅁 𑄃𑄧𑄑𑄴𑄒𑅁)]? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄎𑄖𑄖𑄨 𑄇𑄧𑄖𑄴𑄤 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄤𑄬𑄘𑄧𑄚𑄡 ... 𑄥𑄧𑄐𑄴𑄐𑄡 ... 𑄌𑄬𑄖𑄧𑄚𑄡 ... 𑄥𑄧𑄘𑄴𑄙𑄡 ... 𑄤𑄩𑄢𑄨𑄡𑄬𑄚𑄧 ... 𑄥𑄧𑄖𑄨𑄡 ... 𑄥𑄧𑄟𑄙𑄨𑄚 ... 𑄛𑄧𑄐𑄴𑄐𑄡 ... 𑄢𑄉𑄬𑄚𑄧 ... 𑄘𑄮𑄥𑄬𑄚𑄧 ... 𑄟𑄮𑄦𑄬𑄚𑄧 ...𑄛𑄬... 𑄃𑄧𑄚𑄮𑄖𑄴𑄖𑄧𑄛𑄴𑄛𑄬𑄚𑄧 𑄥𑄧𑄦𑄧𑄎𑄖𑄖𑄨 𑄇𑄧𑄖𑄴𑄤 𑄃𑄧𑄚𑄮𑄖𑄴𑄖𑄧𑄛𑄴𑄛𑄧𑄥𑄨𑄇𑄖𑄨 [𑄃𑄧𑄚𑄮𑄖𑄴𑄖𑄧𑄛𑄴𑄛𑄨𑄇𑄖𑄨 (?)]? 𑄃𑄟𑄧𑄚𑄴𑄖𑅁

𑄺𑄽𑄽𑅁 𑄚𑄧𑄖𑄴𑄗𑄨 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄮 𑄙𑄧𑄟𑄴𑄟𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄚𑄧𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄧𑄁 𑄞𑄧𑄉𑄧𑄤𑄧𑄖 –

‘‘𑄌𑄨𑄖𑄴𑄖𑄧𑄐𑄴𑄦𑄨𑄘𑄧𑄁 𑄌𑄬𑄖𑄧𑄥𑄨𑄇 𑄌𑄧 𑄙𑄧𑄟𑄴𑄟,
𑄃𑄧𑄚𑄧𑄖𑄴𑄖𑄧𑄖𑄮 𑄥𑄧𑄁𑄤𑄨𑄘𑄨𑄖𑄧𑄥𑄴𑄥𑄧 𑄦𑄮𑄚𑄴𑄖𑄨;
𑄦𑄩𑄚𑄧𑄛𑄴𑄛𑄧𑄕𑄩𑄖𑄧𑄁 𑄖𑄧𑄘𑄪𑄞𑄧𑄡𑄬 𑄤𑄨𑄘𑄨𑄖𑄴𑄤,
𑄥𑄧𑄟𑄴𑄟𑄧𑄘𑄴𑄘𑄧𑄥𑄮 𑄤𑄬𑄘𑄨 𑄛𑄧𑄣𑄮𑄇𑄧𑄙𑄧𑄟𑄴𑄟𑄧’’𑄚𑄴𑄖𑄨𑅁

𑄃𑄧𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄧𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄖𑄬𑄚𑄧 𑄦𑄨 𑄃𑄧𑄖𑄴𑄗𑄨 𑄌𑄬𑄖𑄧𑄥𑄨𑄇𑄮 𑄙𑄧𑄟𑄴𑄟𑄮𑄖𑄨𑅁

𑄚𑄖𑄴𑄗𑄨 𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅄 – ‘‘𑄄𑄙, 𑄇𑄬𑄤𑄑𑄴𑄑, 𑄞𑄨𑄇𑄴𑄈𑄪 𑄛𑄢𑄥𑄖𑄴𑄖𑅄𑄚𑄁 𑄛𑄢𑄛𑄪𑄉𑄴𑄉𑄣𑅄𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄁𑄛𑄨 𑄃𑅄𑄘𑄨𑄥𑄖𑄨 𑄌𑄬𑄖𑄥𑄨𑄇𑄁𑄛𑄨 𑄃𑅄𑄘𑄨𑄥𑄖𑄨 𑄤𑄨𑄖𑄇𑄴𑄇𑄨𑄖𑄁𑄛𑄨 𑄃𑅄𑄘𑄨𑄥𑄖𑄨 𑄤𑄨𑄌𑅄𑄢𑄨𑄖𑄁𑄛𑄨 𑄃𑅄𑄘𑄨𑄥𑄖𑄨 – ‘𑄆𑄤𑄁𑄛𑄨 𑄖𑄬 𑄟𑄚𑄮, 𑄄𑄖𑄴𑄗𑄁𑄛𑄨 𑄖𑄬 𑄟𑄚𑄮, 𑄄𑄖𑄨𑄛𑄨 𑄖𑄬 𑄌𑄨𑄖𑄴𑄖’’’𑄚𑄴𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄷𑅁𑄺𑄾𑄻]𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄖𑄴𑄗𑄨 𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮𑄖𑄨𑅁

𑄌𑄬𑄖𑄥𑄨𑄇𑄇𑄗𑅄 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅄𑅁

𑄽𑅁 𑄥𑄖𑄴𑄖𑄟𑄤𑄉𑄴𑄉𑄮

(𑄼𑄼) 𑄺𑅁 𑄘𑅄𑄚𑄇𑄗𑅄

𑄺𑄽𑄾𑅁 𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮 𑄘𑅄𑄚𑄚𑄴𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄣𑄝𑄴𑄞𑅄 𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮 𑄛𑄢𑄬𑄥𑄁 𑄘𑅄𑄖𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄣𑄝𑄴𑄞𑅄 𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮 𑄛𑄢𑄬𑄥𑄁 𑄘𑅄𑄖𑄪𑄚𑄴𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄣𑄝𑄴𑄞𑅄 𑄜𑄥𑄴𑄥𑄁 𑄛𑄢𑄬𑄥𑄁 𑄘𑅄𑄖𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄣𑄝𑄴𑄞𑅄 𑄤𑄬𑄘𑄚𑄁 ...𑄛𑄬... 𑄥𑄐𑄴𑄐𑄁 ... 𑄌𑄬𑄖𑄚𑄁 ... 𑄥𑄘𑄴𑄙𑄁 ... 𑄤𑄩𑄢𑄨𑄡𑄁 ... 𑄥𑄖𑄨𑄁 ... 𑄥𑄟𑅄𑄙𑄨𑄁 ... 𑄛𑄐𑄴𑄐𑄁 𑄛𑄢𑄬𑄥𑄁 𑄘𑅄𑄖𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄺𑄽𑄿𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – 𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮 𑄘𑅄𑄚𑄚𑄴𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄘𑅄𑄚𑄁 𑄃𑄚𑄨𑄑𑄴𑄒𑄜𑄣𑄁 𑄃𑄇𑄚𑄴𑄖𑄜𑄣𑄁 𑄃𑄟𑄚𑄪𑄐𑄴𑄐𑄜𑄣𑄁 𑄥𑄬𑄌𑄚𑄇𑄜𑄣𑄁 𑄘𑄪𑄇𑄴𑄈𑄪𑄘𑄴𑄢𑄡𑄁 𑄘𑄪𑄇𑄴𑄈𑄤𑄨𑄛𑅄𑄇𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄘𑅄𑄚𑄁 𑄄𑄑𑄴𑄒𑄜𑄣𑄁 𑄇𑄚𑄴𑄖𑄜𑄣𑄁 𑄟𑄚𑄪𑄐𑄴𑄐𑄜𑄣𑄁 𑄃𑄥𑄬𑄌𑄚𑄇𑄜𑄣𑄁 𑄥𑄪𑄈𑄪𑄘𑄴𑄢𑄡𑄁 𑄥𑄪𑄈𑄤𑄨𑄛𑅄𑄇𑄚𑄴𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄦𑄐𑄴𑄌𑄨 𑄘𑅄𑄚𑄁 𑄄𑄑𑄴𑄒𑄜𑄣𑄁 𑄇𑄚𑄴𑄖𑄜𑄣𑄁 𑄟𑄚𑄪𑄐𑄴𑄐𑄜𑄣𑄁 𑄃𑄥𑄬𑄌𑄚𑄇𑄜𑄣𑄁 𑄥𑄪𑄈𑄪𑄘𑄴𑄢𑄡𑄁 𑄥𑄪𑄈𑄤𑄨𑄛𑅄𑄇𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮 𑄘𑅄𑄚’’𑄚𑄴𑄖𑄨𑅁

𑄘𑅄𑄚𑄁 𑄄𑄑𑄴𑄒𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅄, 𑄌𑄩𑄤𑄢𑄁 𑄘𑅄𑄚𑄚𑄴𑄖𑄨 [𑄅𑄛𑄢𑄨 𑄤𑄪𑄖𑄴𑄖𑄤𑄕𑄴𑄕𑄚𑅄𑄡 𑄛𑄢𑄨𑄘𑄩𑄛𑄚𑅄𑄡 𑄥𑄘𑄨𑄥𑄁, 𑄃𑄑𑄴𑄒𑄇𑄗𑅄 𑄃𑄮𑄣𑄮𑄇𑄬𑄖𑄝𑄴𑄝𑄁]? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄌𑄩𑄤𑄢𑄁 𑄄𑄑𑄴𑄒𑄜𑄣𑄁 𑄇𑄚𑄴𑄖𑄜𑄣𑄁 𑄟𑄚𑄪𑄐𑄴𑄐𑄜𑄣𑄁 𑄃𑄥𑄬𑄌𑄚𑄇𑄜𑄣𑄁 𑄥𑄪𑄈𑄪𑄘𑄴𑄢𑄡𑄁 𑄥𑄪𑄈𑄤𑄨𑄛𑅄𑄇𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄘𑅄𑄚𑄁 𑄄𑄑𑄴𑄒𑄜𑄣𑄁 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅄, 𑄛𑄨𑄕𑄴𑄓𑄛𑅄𑄖𑄮 𑄥𑄬𑄚𑅄𑄥𑄚𑄁 𑄉𑄨𑄣𑅄𑄚𑄛𑄌𑄴𑄌𑄡𑄞𑄬𑄥𑄎𑄴𑄎𑄛𑄢𑄨𑄇𑄴𑄈𑅄𑄢𑄮 𑄘𑅄𑄚𑄚𑄴𑄖𑄨? 𑄃𑅄𑄟𑄚𑄴𑄖𑅄𑅁 𑄉𑄨𑄣𑅄𑄚𑄛𑄌𑄴𑄌𑄡𑄞𑄬𑄥𑄎𑄴𑄎𑄛𑄢𑄨𑄇𑄴𑄈𑅄𑄢𑄮 𑄄𑄑𑄴𑄒𑄜𑄣𑄮 𑄇𑄚𑄴𑄖𑄜𑄣𑄮 𑄟𑄚𑄪𑄐𑄴𑄐𑄜𑄣𑄮 𑄃𑄥𑄬𑄌𑄚𑄇𑄜𑄣𑄮 𑄥𑄪𑄈𑄪𑄘𑄴𑄢𑄡𑄮 𑄥𑄪𑄈𑄤𑄨𑄛𑅄𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄺𑄾𑄶𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮 𑄘𑅅𑄚''𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 –

''𑄥𑄘𑄴𑄙𑅅 𑄦𑄨𑄢𑄨𑄡𑄁 𑄇𑄪𑄥𑄣𑄐𑄴𑄌 𑄘𑅅𑄚𑄁,
𑄙𑄟𑄴𑄟𑅅 𑄆𑄖𑄬 𑄥𑄛𑄴𑄛𑄪𑄢𑄨𑄥𑅅𑄚𑄪𑄡𑅅𑄖𑅅;
𑄆𑄖𑄐𑄴𑄦𑄨 𑄟𑄉𑄴𑄉𑄁 𑄘𑄨𑄤𑄨𑄡𑄁 𑄤𑄘𑄚𑄴𑄖𑄨,
𑄆𑄖𑄬𑄚 𑄦𑄨 𑄉𑄌𑄴𑄍𑄖𑄨 𑄘𑄬𑄤𑄣𑄮𑄇''𑄚𑄴𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄾𑅁𑄹𑄸]𑅁

𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮 𑄘𑅅𑄚𑄚𑄴𑄖𑄨𑅁

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄌𑄬𑄖𑄥𑄨𑄇𑄮 𑄙𑄟𑄴𑄟𑄮 𑄘𑅅𑄚''𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ''𑄛𑄐𑄴𑄌𑄨𑄟𑅅𑄚𑄨, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄘𑅅𑄚𑅅𑄚𑄨 𑄟𑄦𑅅𑄘𑅅𑄚𑅅𑄚𑄨 𑄃𑄉𑄴𑄉𑄐𑄴𑄐𑅅𑄚𑄨 𑄢𑄖𑄴𑄖𑄐𑄴𑄐𑅅𑄚𑄨 𑄤𑄁𑄥𑄐𑄴𑄐𑅅𑄚𑄨 𑄛𑄮𑄢𑅅𑄕𑅅𑄚𑄨 𑄃𑄥𑄋𑄴𑄇𑄨𑄕𑄴𑄕𑅅𑄚𑄨 𑄃𑄥𑄋𑄴𑄇𑄨𑄕𑄴𑄕𑄛𑄪𑄝𑄴𑄝𑅅𑄚𑄨, 𑄚 𑄥𑄋𑄴𑄇𑄩𑄡𑄚𑄴𑄖𑄨 𑄚 𑄥𑄋𑄴𑄇𑄩𑄡𑄨𑄥𑄴𑄥𑄚𑄴𑄖𑄨, 𑄃𑄛𑄴𑄛𑄑𑄨𑄇𑄪𑄑𑄴𑄒𑅅𑄚𑄨 𑄥𑄟𑄕𑄬𑄦𑄨 𑄝𑄴𑄢𑅅𑄦𑄴𑄟𑄕𑄬𑄦𑄨 𑄤𑄨𑄐𑄴𑄐𑄫𑄦𑄨! 𑄇𑄖𑄟𑅅𑄚𑄨 𑄛𑄐𑄴𑄌? 𑄄𑄙, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄢𑄨𑄡𑄥𑅅𑄤𑄇𑄮 𑄛𑅅𑄕𑅅𑄖𑄨𑄛𑅅𑄖𑄁 𑄛𑄦𑅅𑄡 𑄛𑅅𑄕𑅅𑄖𑄨𑄛𑅅𑄖𑅅 𑄛𑄑𑄨𑄤𑄨𑄢𑄖𑄮 𑄦𑄮𑄖𑄨𑅁 𑄛𑅅𑄕𑅅𑄖𑄨𑄛𑅅𑄖𑅅 𑄛𑄑𑄨𑄤𑄨𑄢𑄖𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄢𑄨𑄡𑄥𑅅𑄤𑄇𑄮 𑄃𑄛𑄢𑄨𑄟𑅅𑄕𑅅𑄚𑄁 𑄥𑄖𑄴𑄖𑅅𑄚𑄁 𑄃𑄞𑄡𑄁 𑄘𑄬𑄖𑄨 𑄃𑄤𑄬𑄢𑄁 𑄘𑄬𑄖𑄨 𑄃𑄝𑄴𑄡𑅅𑄝𑄎𑄴𑄏𑄁 [𑄃𑄝𑄴𑄡𑅅𑄛𑄎𑄴𑄏𑄁 (𑄥𑄴𑄡𑅅𑅁 𑄇𑅁)] 𑄘𑄬𑄖𑄨𑅁 𑄃𑄛𑄢𑄨𑄟𑅅𑄕𑅅𑄚𑄁 𑄥𑄖𑄴𑄖𑅅𑄚𑄁 𑄃𑄞𑄡𑄁 𑄘𑄖𑄴𑄤𑅅 𑄃𑄤𑄬𑄢𑄁 𑄘𑄖𑄴𑄤𑅅 𑄃𑄝𑄴𑄡𑅅𑄝𑄎𑄴𑄏𑄁 𑄘𑄖𑄴𑄤𑅅 𑄃𑄛𑄢𑄨𑄟𑅅𑄕𑄥𑄴𑄥 𑄃𑄞𑄡𑄥𑄴𑄥 𑄃𑄤𑄬𑄢𑄥𑄴𑄥 𑄃𑄝𑄴𑄡𑅅𑄝𑄎𑄴𑄏𑄥𑄴𑄥 𑄞𑅅𑄉𑄩 𑄦𑄮𑄖𑄨𑅁 𑄄𑄘𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄒𑄟𑄁 𑄘𑅅𑄚𑄁 𑄟𑄦𑅅𑄘𑅅𑄚𑄁 𑄃𑄉𑄴𑄉𑄐𑄴𑄐𑄁 𑄢𑄖𑄴𑄖𑄐𑄴𑄐𑄁 𑄤𑄁𑄥𑄐𑄴𑄐𑄁 𑄛𑄮𑄢𑅅𑄕𑄁 𑄃𑄥𑄋𑄴𑄇𑄨𑄕𑄴𑄕𑄁 𑄃𑄥𑄋𑄴𑄇𑄨𑄕𑄴𑄕𑄛𑄪𑄝𑄴𑄝𑄁, 𑄚 𑄥𑄋𑄴𑄇𑄩𑄡𑄖𑄨 𑄚 𑄥𑄋𑄴𑄇𑄩𑄡𑄨𑄥𑄴𑄥𑄖𑄨, 𑄃𑄛𑄴𑄛𑄑𑄨𑄇𑄪𑄑𑄴𑄒𑄁 𑄥𑄟𑄕𑄬𑄦𑄨 𑄝𑄴𑄢𑅅𑄦𑄴𑄟𑄕𑄬𑄦𑄨 𑄤𑄨𑄐𑄴𑄐𑄫𑄦𑄨𑅁 𑄛𑄪𑄚 𑄌𑄛𑄢𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄢𑄨𑄡𑄥𑅅𑄤𑄇𑄮 𑄃𑄘𑄨𑄚𑄴𑄚𑅅𑄘𑅅𑄚𑄁 𑄛𑄦𑅅𑄡 ...𑄛𑄬... 𑄇𑅅𑄟𑄬𑄥𑄪𑄟𑄨𑄌𑄴𑄍𑅅𑄌𑅅𑄢𑄁 𑄛𑄦𑅅𑄡 ...𑄛𑄬... 𑄟𑄪𑄥𑅅𑄤𑅅𑄘𑄁 𑄛𑄦𑅅𑄡 ...𑄛𑄬... 𑄥𑄪𑄢𑅅𑄟𑄬𑄢𑄡𑄟𑄎𑄴𑄎𑄛𑄟𑅅𑄘𑄑𑄴𑄒𑅅𑄚𑄁 𑄛𑄦𑅅𑄡 𑄥𑄪𑄢𑅅𑄟𑄬𑄢𑄡𑄟𑄎𑄴𑄎𑄛𑄟𑅅𑄘𑄑𑄴𑄒𑅅𑄚𑅅 𑄛𑄑𑄨𑄤𑄨𑄢𑄖𑄮 𑄦𑄮𑄖𑄨𑅁 𑄥𑄪𑄢𑅅𑄟𑄬𑄢𑄡𑄟𑄎𑄴𑄎𑄛𑄟𑅅𑄘𑄑𑄴𑄒𑅅𑄚𑅅 𑄛𑄑𑄨𑄤𑄨𑄢𑄖𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄢𑄨𑄡𑄥𑅅𑄤𑄇𑄮 𑄃𑄛𑄢𑄨𑄟𑅅𑄕𑅅𑄚𑄁 𑄥𑄖𑄴𑄖𑅅𑄚𑄁 𑄃𑄞𑄡𑄁 𑄘𑄬𑄖𑄨 𑄃𑄤𑄬𑄢𑄁 𑄘𑄬𑄖𑄨 𑄃𑄝𑄴𑄡𑅅𑄝𑄎𑄴𑄏𑄁 𑄘𑄬𑄖𑄨𑅁 𑄃𑄛𑄢𑄨𑄟𑅅𑄕𑅅𑄚𑄁 𑄥𑄖𑄴𑄖𑅅𑄚𑄁 𑄃𑄞𑄡𑄁 𑄘𑄖𑄴𑄤𑅅 𑄃𑄤𑄬𑄢𑄁 𑄘𑄖𑄴𑄤𑅅 𑄃𑄝𑄴𑄡𑅅𑄝𑄎𑄴𑄏𑄁 𑄘𑄖𑄴𑄤𑅅 𑄃𑄛𑄢𑄨𑄟𑅅𑄕𑄥𑄴𑄥 𑄃𑄞𑄡𑄥𑄴𑄥 𑄃𑄤𑄬𑄢𑄥𑄴𑄥 𑄃𑄝𑄴𑄡𑅅𑄝𑄎𑄴𑄏𑄥𑄴𑄥 𑄞𑅅𑄉𑄩 𑄦𑄮𑄖𑄨𑅁 𑄄𑄘𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄐𑄴𑄌𑄟𑄁 𑄘𑅅𑄚𑄁 𑄟𑄦𑅅𑄘𑅅𑄚𑄁 𑄃𑄉𑄴𑄉𑄐𑄴𑄐𑄁 𑄢𑄖𑄴𑄖𑄐𑄴𑄐𑄁 𑄤𑄁𑄥𑄐𑄴𑄐𑄁 𑄛𑄮𑄢𑅅𑄕𑄁 𑄃𑄥𑄋𑄴𑄇𑄨𑄕𑄴𑄕𑄁 𑄃𑄥𑄋𑄴𑄇𑄨𑄕𑄴𑄕𑄛𑄪𑄝𑄴𑄝𑄁, 𑄚 𑄥𑄋𑄴𑄇𑄩𑄡𑄖𑄨 𑄚 𑄥𑄋𑄴𑄇𑄩𑄡𑄨𑄥𑄴𑄥𑄖𑄨, 𑄃𑄛𑄴𑄛𑄑𑄨𑄇𑄪𑄑𑄴𑄒𑄁 𑄥𑄟𑄕𑄬𑄦𑄨 𑄝𑄴𑄢𑅅𑄦𑄴𑄟𑄕𑄬𑄦𑄨 𑄤𑄨𑄐𑄴𑄐𑄫𑄦𑄨𑅁 𑄄𑄟𑅅𑄚𑄨 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄐𑄴𑄌 𑄘𑅅𑄚𑅅𑄚𑄨 𑄟𑄦𑅅𑄘𑅅𑄚𑅅𑄚𑄨 𑄃𑄉𑄴𑄉𑄐𑄴𑄐𑅅𑄚𑄨 𑄢𑄖𑄴𑄖𑄐𑄴𑄐𑅅𑄚𑄨 𑄤𑄁𑄥𑄐𑄴𑄐𑅅𑄚𑄨 𑄛𑄮𑄢𑅅𑄕𑅅𑄚𑄨 𑄃𑄥𑄋𑄴𑄇𑄨𑄕𑄴𑄕𑅅𑄚𑄨 𑄃𑄥𑄋𑄴𑄇𑄨𑄕𑄴𑄕𑄛𑄪𑄝𑄴𑄝𑅅𑄚𑄨, 𑄚 𑄥𑄋𑄴𑄇𑄩𑄡𑄚𑄴𑄖𑄨 𑄚 𑄥𑄋𑄴𑄇𑄩𑄡𑄨𑄥𑄴𑄥𑄚𑄴𑄖𑄨, 𑄃𑄛𑄴𑄛𑄑𑄨𑄇𑄪𑄑𑄴𑄒𑅅𑄚𑄨 𑄥𑄟𑄕𑄬𑄦𑄨 𑄝𑄴𑄢𑅅𑄦𑄴𑄟𑄕𑄬𑄦𑄨 𑄤𑄨𑄐𑄴𑄐𑄫𑄦𑄩''𑄖𑄨 [𑄃𑅁 𑄚𑄨𑅁

၈।၂၈]। ဘတ်ထေမ သုတ်တဏ်တွတိ? ဘာယဏ်ဏ်တံ। တေဏ ဟိ ဗေတာသိက်ဂ် ဂဖဲဖွ ၁ဏ္ဏဏ်တိ।

၉၈၇। ဏ မတ်တပ်ပံ – ''ဝေယျဂဖဲဖွ ၁ဏ''ဏ်တိ? ဘာယဏ်ဏ်တံ। ဏဏု မုတ်တံ ဘဂမတံ – ''ဘိဏေကဗိဟ္ဟ ဘာဏ်ဏံ ဝေတိ, ပ်ဏံ ဝေတိ, မတ်ထံ ဝေတိ, ယ်ဏံ ဝေတိ, ဖဲလ် ဝေတိ, ဂဏ်ဂ ဝေတိ, ဖိလေပဏ် ဝေတိ, သေယျ ဝေတိ, ဘာမသထံ ဝေတိ, ပဝိပေယျ ဝေတီ''တိ [သံ। ဏိ। ၂।၁၄၃-၁၄၈ ထွက် ဖိသဝိသံ]! ဘတ်ထေမ သုတ်တဏ်တွတိ? ဘာယဏ်ဏ်တံ। တေဏ ဟိ ဝေယျဂဖဲဖွ ၁ဏ္ဏဏ်တိ।

၉၈၂। ဝေယျဂဖဲဖွ ၁ဏ္ဏဏ်တိ? ဘာယဏ်ဏ်တံ। ဝေယျဂဖဲဖွ ဘိဏ္ဍဏဖလ္ဂ ဂဏ်တဖလ္ဂ ဖဏ္ဍုဗ်ဗဖလ္ဂ ဘသေဗဏကဖလ္ဂ သုဂုဘယ္ဂ သုဂဖိပ်ဂ်ဂွတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ... ၁ဏ် ဘိဏ္ဍဏဖလ် မုတ်တံ ဘဂမတံ, ဗိမဏ် ၁ဏ္ဏဏ်တိ? ဘာယဏ်ဏ်တံ। ဗိမဏ် ဘိဏ္ဍဏဖလ် ဂဏ်တဖလ် ဖဏ္ဍုဗ်ဗဖလ် ဘသေဗဏကဖလ် သုဂုဘယ် သုဂဖိပ်ဂဏ်တိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ... ၁ဏ် ဘိဏ္ဍဏဖလ် မုတ်တံ ဘဂမတံ, ပိဏ္ဍပ်ပွ ၁ဏ် ... သေဏ်သဏ် ၁ဏ် ... ဂိလ်ဏပဗ်ပယဘေသတ်ဗဂပဏ်ကာဂွ ၁ဏ္ဏဏ်တိ? ဘာယဏ်ဏ်တံ। ဂိလ်ဏပဗ်ပယဘေသတ်ဗဂပဏ်ကာဂွ ဘိဏ္ဍဏဖလ္ဂ ဂဏ်တဖလ္ဂ ဖဏ္ဍုဗ်ဗဖလ္ဂ ဘသေဗဏကဖလ္ဂ သုဂုဘယ္ဂ သုဂဖိပ်ဂ်ဂွတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ... တေဏ ဟိ ဏ မတ်တပ်ပံ – ''ဝေယျဂဖဲဖွ ၁ဏ''ဏ်တိ।

၁ဏကတ် ဆဍ်ဍော।

၇। သတ်တဖမဂ်ဂ

(၆၅) ၅। ပင်္ဘဂဖယပုဏ်ဏကတ်

၉၈၃। ပင်္ဘဂဖယံ ပုဏ်ဏံ မဍ္ဎတီတိ? ဘာယဏ်ဏ်တံ। ပင်္ဘဂဖယဿ ဖသ်သော မဍ္ဎတိ, ဗေဒဏ မဍ္ဎတိ, သဏ်ဏ မဍ္ဎတိ, ဗေတဏ မဍ္ဎတိ, ဗိတ်တံ မဍ္ဎတိ, သဒ်ဓ မဍ္ဎတိ, ဗီင်ယံ မဍ္ဎတိ, သတိ မဍ္ဎတိ, သဖာဓိ မဍ္ဎတိ, ပဏ်ဏ မဍ္ဎတီတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ...।

ပင်္ဘဂဖယံ ပုဏ်ဏံ မဍ္ဎတီတိ? ဘာယဏ်ဏ်တံ। လတာ ဗိယ မဍ္ဎတိ, ဖလုဗ ဗိယ မဍ္ဎတိ, ရုက်ဂ ဗိယ မဍ္ဎတိ, တိဏ ဗိယ မဍ္ဎတိ, ဖုဏ်ဗပုဏ်ဗ ဗိယ မဍ္ဎတီတိ? ဏ ဟေမံ မတ်တပ်ပေ ...ပေ...।

၉၄၉။ ပဏ်ဘဂဓယံ ပုဆဲဆံ မဥ္စဖတီတိ? ဘ်ဓဏ်တ်။ ဝ်ယဏ္ဂ ဝ်ဏံ ၁တ္တ ဏ သဓဏ်ဏ်ဂဇတိ, ဟွတိ ပုဆဲဆဏ်တိ? ဘ်ဓဏ်တ်။ ဘဏ်ဗဇဏေဏ်တဿသ [ဘဏ်ဗဇဏေဏ်တဿသ (သီ။ ပီ။ က။), ဘဏ်ဗဏ္ဍယဏ်တဿသ (သျာ။)] ဟွတိ . . . ဘဏ်ဘဂဿသ ဟွတိ . . . ဘသဓဏ်ဏ်ဂဇဏ်တဿသ ဟွတိ . . . ဘဓဏသိဂဏ္ဍဏ်တဿသ ဟွတိ . . . ဘဗေတယဏ်တဿသ ဟွတိ . . . ဘပတ်ထယဏ်တဿသ ဟွတိ . . . ဘပ်ပဏ်ဂဏ်တဿသ ဟွတီတိ? ဏ ဂေမံ မတ်တပ်ဗေ . . .ပေ . . . ဏဏု ဘ်ဗဇဏေဏ်တဿသ ဟွတိ . . . ဘ်ဘဂဿသ ဟွတိ . . . သဓဏ်ဏ်ဂဇဏ်တဿသ ဟွတိ . . . ဓဏသိဂဏ္ဍဏ်တဿသ ဟွတိ . . . ဗေတယဏ်တဿသ ဟွတိ . . . ပတ်ထယဏ်တဿသ ဟွတိ . . . ပဏ်ဂဏ်တဿသ ဟွတီတိ? ဘ်ဓဏ်တ်။ ဂဆဲဖိ ဘ်ဗဇဏေဏ်တဿသ ဟွတိ . . . ဘ်ဘဂဿသ ဟွတိ . . . သဓဏ်ဏ်ဂဇဏ်တဿသ ဟွတိ . . . ဓဏသိဂဏ္ဍဏ်တဿသ ဟွတိ . . . ဗေတယဏ်တဿသ ဟွတိ . . . ပတ်ထယဏ်တဿသ ဟွတိ . . . ပဏ်ဂဏ်တဿသ ဟွတိ, ဏ္ဍ ဗ မတ ဇေ မတ်တပ်ဗေ – ''ပဏ်ဘဂဓယံ ပုဆဲဆံ မဥ္စဖတီ''တိ။

၉၅၀။ ပဏ်ဘဂဓယံ ပုဆဲဆံ မဥ္စဖတီတိ? ဘ်ဓဏ်တ်။ ဝ်ယဏ္ဂ ဝ်ဏံ ၁တ္တ ဂ်ဓမိတဂ်ဂ် မိတဂ်ဂေတိ, ဏ္ဍပ်ဝမိတဂ်ဂ် မိတဂ်ဂေတိ, မိဂ်ဿမိတဂ်ဂ် မိတဂ်ဂေတိ, ဟွတိ ပုဆဲဆဏ်တိ? ဘ်ဓဏ်တ်။ ၃ိဏ်ဏံ ဖသိဿဏံ . . .ပေ . . . ၃ိဏ်ဏံ ဗိတ်တ်ဏံ သဏ္ဍဂဏံ ဟွတီတိ? ဏ ဂေမံ မတ်တပ်ဗေ . . .ပေ . . . ၃ိဏ်ဏံ ဖသိဿဏံ . . .ပေ . . . ၃ိဏ်ဏံ ဗိတ်တ်ဏံ သဏ္ဍဂဏံ ဟွတီတိ? ဘ်ဓဏ်တ်။ ဂသလ်ဂသလ် ဿမဏ္ဍဏ္ဍဏမဏ္ဍ ဂီဏပဏီတ် ဂဏဂသုဂ်ဂသပ်ပဇိဘ်ဂ် ဇဓဓ် သဓဓုဏီဘ်မ် ဘ်ဂဗ်ခဏ်တီတိ? ဏ ဂေမံ မတ်တပ်ဗေ . . .ပေ . . . ဂသလ်ဂသလ် ဿမဏ္ဍဏ္ဍဏမဏ္ဍ ဂီဏပဏီတ် ဂဏဂသုဂ်ဂသပ်ပဇိဘ်ဂ် ဇဓဓ် သဓဓုဏီဘ်မ် ဘ်ဂဗ်ခဏ်တီတိ? ဘ်ဓဏ်တ်။ ဏဏု မုတ်တံ ဘဂမတ် – ''ဗတ်တ်ဏ်ဓ်ဏိ, ဘိဂ်ဂမေ, သုမိဂူဇမိဂူဇ်ဏိ! ဂတဓ်ဏိ ဗတ်တ်ဏိ? ဏဘဆဲဗ, ဘိဂ်ဂမေ, ပထမိ ဗ – ဘိဝ် ပဏဓ် သုမိဂူဇမိဂူဇ်။ ဘ္ဂဏ်ဓဆဲဗ, ဘိဂ်ဂမေ, တီဏ် သဓုဝ်ဝဿသ ပ်ဏ်ဓဆဲဗ တီဏ် – ဘိဝ် ၃တိယံ သုမိဂူဇမိဂူဇ်။ ယဏ္ဍ ဗ, ဘိဂ်ဂမေ, မေဏ္ဍဗဏ္ဍ ဘပ်ဘုဝေတိ ယတ်ထ ဗ ဘတ်ထဓေတိ – ဘိဝ် တတိယံ သုမိဂူဇမိဂူဇ်။ သတဆဲဗ, ဘိဂ်ဂမေ, ဇဓဏ္ဍ ဘသတဆဲဗ ဇဓဏ္ဍ – ဘိဝ် ဗတုတ်ထံ သုမိဂူဇမိဂူဇ်။ ဘိဓ်ဏိ ဏ္ဍ, ဘိဂ်ဂမေ, ဗတ်တ်ဏိ သုမိဂူဇမိဂူဇ်ဏီတိ။

> ''ဏဘဆဲဗ ၃ူဇေ ပထမိ ဗ ၃ူဇေ,
> ပ်ဏ် သဓုဝ်ဝဿသ တဝ်ဂု ၃ူဇေ;
> ယဏ္ဍ ဗ မေဏ္ဍဗဏ္ဍ ဘပ်ဘုဝေတိ,
> ပဘဆိဂဏ္ဍ ယတ်ထ ဗ ဘတ်ထဓေတိ။

''တတ္ထ ဂမေ ဒူဇတတ် ဓာဏ်တိ,
သတဇ်ဗ ဝဖဲဖ် ဘသတဇ်ဗ ဝဖဲဖ်;
ဘဏ္ဍယိက္ဂ ဂွတိ သတ် သဖ်ာဂဖွ,
ယ်ဓဖဲပိ တိဏ်ဇာေယ တထေဓ ဂွတိ၊

''ဖိပဲပဇ်ဂိ မေတိ [ဖိပဲပ်ဂမေတိ (ဗဂူသု)] ဘသတ် သဖ်ာဂဖွ;
တသ်ဖ် သတ် ဝဖဲဖွ ဘသဗ်ဘ ဘ်ဇက်''တိ [ဘ၊ ဏိ၊ ၉၊၉]၊

ဘတ်ထေဓ သုတ်တဏ်တွတိ? ဘ်ဖဏ်တ်၊ တေဏ ဂိ ဏ ဓတ်တဗ်ပ် –
''ကုသလ်ကုသလ် သ်ဓဏ္ဍဏ်ဓဏ္ဍ ဂိဏပဇိတ် ဂဏ်ဂသုက်ကသပဲပဏ်ဘ်ဂ် ဝဖဲဖ်
သဖဲဖုဂိဘ်မ် ဘ်ဂဗဲသဏ်တိ''တိ၊

၉၈၁၊ ဏ ဓတ်တဗ်ပ် – ''ပဏ်ဘဂဖယ် ပုဇ်ဇ် မဥဲဗတိ''တိ? ဘ်ဖဏ်တ်၊ ဏဏု
မုတ်တ် ဘဂဓတ် –

''ဘ်ဇ်ဖတ္ထဲ မဏတ္ထဲ, ယေ ဓဏ် သေတုက်ဇက်;
ပပဇ်ဗ ဘဘ်ဏဇ်ဗ, ယေ ဘဏ်တိ ဘုပသ်သယ်၊

''တေသ် ဘိဓ် ဗ ဇတ်တွ ဗ, သဘ် ပုဇ်ဇ် ပဓဥဲဗတိ;
ဝဖဲဖဏ်ဏ် သီလသဖဲပဏ်ဏ်, တေ ဓဏ် သဂ်ဂဂ်ဖ်ဏ္ဍ''တိ [သံ၊ ဏိ၊
၇၊၉]၊

ဘတ်ထေဓ သုတ်တဏ်တွတိ? ဘ်ဖဏ်တ်၊ တေဏ ဂိ ပဏ်ဘဂဖယ် ပုဇ်ဇ်
မဥဲဗတိတိ၊

ဏ ဓတ်တဗ်ပ် – ''ပဏ်ဘဂဖယ် ပုဇ်ဇ် မဥဲဗတိ''တိ? ဘ်ဖဏ်တ်၊ ဏဏု မုတ်တ်
ဘဂဓတ် – ''ဗတ်တတ္ထဲဖေ, ဘိက်ဂမေ, ပုဇ်ဇ်ဘိသဏ်ဘ ကုသလ်ဘိသဏ်ဘ သုဂသ်သ်ဂ်ဏ်
သွဓဂ်ဂိက် သုဂဓိပ်က် သဂ်ဂသံဓတ်တဏ်က် ဘိဏ်ဏ်ယ ကဏ်တ်ယ ဖဏ်ပ်ယ ဂိတ်ယ
သုဂ်ယ သံဓတ်တဏ်တိ! ကတဖေ ဗတ်တတ္ထ? ယသ်သ, ဘိက်ဂမေ, ဘိက်ဂု ဗီဓဏ်
ပဏ်ဘုဇ်ဏ္ဍဖ်ဏ္ဍ ဘပဲပဖ်ဂ် ဗေတ္ထသဖ်ဂိ ဘုပသဖဲပဏ္ဍ ဓိဂဇတိ, ဘပဲပဖ်ဏ္ဍ
တသ်သ ပုဇ်ဇ်ဘိသဏ်ဏ္ဍ ကုသလ်ဘိသဏ်ဏ္ဍ သုဂသ်သ်ဂ်ဏ္ဍ သွဓဂ်ဂိက္ဂ သုဂဓိပ်က္ဂ
သဂ်ဂသံဓတ်တဏ်က္ဂ ဘိဏ်ဏ်ယ ကဏ်တ်ယ ဖဏ်ပ်ယ ဂိတ်ယ သုဂ်ယ သံဓတ်တတိ၊
ယသ်သ, ဘိက်ဂမေ, ဘိက်ဂု ပိဏ်ဥပတ် ပဏ်ဘုဇ်ဏ္ဍဖ်ဏ္ဍ . . . ပေ . . . သေဏ်သဏ်
ပဏ်ဘုဇ်ဏ္ဍဖ်ဏ္ဍ . . . ပေ . . . ဂိလ်ဏပဗဲဗယဘေသဏ္ဍပဏ်က်ဂ်ဏ် ပဏ်ဘုဇ်ဏ္ဍဖ်ဏ္ဍ

ဘဝပဋ်ဈ ဗေတ္တသဋ်ဓိ ဘုပါသဋ်ပတ္တိဒ ဓိဂတတိ, ဘဝပဋ်ဈ တသ်သ ပုဆ်ဆ်ဘိသဏ္ဍ ဂုသလ်ဘိသဏ္ဍ သုရသ်သ်ဂါဏ္ဍ သွဗဂိဂိဏ္ဍ သုရဓိပဏ္ဍ သဂိဂသ်ံဗတ်တဏ္ဍ ဘိဏ္ဍဏ္ဍယ ဂဏ္ဍတ်ယ ဖဏ္ဍပ်ယ ဂိတ်ယ သုဂ်ယ သံဗတ်တတိ၊ ဘိဖေ ဂွ, ဘိဂ်ရမေ, ဗတ်တ်ဏ္ဍ ပုဆ်ဆ်ဘိသဏ္ဍ ဂုသလ်ဘိသဏ္ဍ သုရသ်သ်ဂါဏ္ဍ သွဗဂိဂိဏ္ဍ သုရဓိပဏ္ဍ သဂိဂသ်ံဗတ်တဏ္ဍ ဘိဏ္ဍဏ္ဍယ ဂဏ္ဍတ်ယ ဖဏ္ဍပ်ယ ဂိတ်ယ သုဂ်ယ သံဗတ်တဏ္ဍီ''တိ [ဘ၊ ဏိ၊ ၉၊ ၁၈]၊ ဘတ်ထေဗ သုတ္တဏ္ဍတ္ဂတိ? ဘ်ဖဏ္ဍတ်၊ တေဏ ဂိ ပဏ်ဘဂဝယ် ပုဆ်ဆ် ဗဒ္ဓါဟတီတိ၊

၉၂၇၊ ပဏ်ဘဂဝယ် ပုဆ်ဆ် ဗဒ္ဓါဟတီတိ? ဘ်ဖဏ္ဍတ်၊ ဝ်ယဏ္ဍ ဝ်ဏ္ဍ ဝေတိ, ပဏ္ဍိဂိဂဏ္ဍ ပဏ္ဍိဂဂေတ္တ ဏ ပဏ်ဘုဆ်ဒတိ သဒ္ဓေတိ ဓိသ်သတ္တဒေတိ, ဂွတိ ပုဆ်ဆ်ဏ္ဍတိ? ဘ်ဖဏ္ဍတ်၊ ဟဆ်ဝိ ဝ်ယဏ္ဍ ဝ်ဏ္ဍ ဝေတိ, ပဏ္ဍိဂိဂဏ္ဍ ပဏ္ဍိဂဂေတ္တ ဏ ပဏ်ဘုဆ်ဒတိ သဒ္ဓေတိ ဓိသ်သတ္တဒေတိ, ဂွတိ ပုဆ်ဆ်; ဏ္ဍ ဝ ဗတ ဇေ ဗတ်တဗ္ဗေ – ''ပဏ်ဘဂဝယ် ပုဆ်ဆ် ဗဒ္ဓါဟတီ''တိ၊

ပဏ်ဘဂဝယ် ပုဆ်ဆ် ဗဒ္ဓါဟတီတိ? ဘ်ဖဏ္ဍတ်၊ ဝ်ယဏ္ဍ ဝ်ဏ္ဍ ဝေတိ, ပဏ္ဍိဂိဂဂေ ပဏ္ဍိဂဂိတေ ဂဒ္ဓဏ္ဍ ဗ ဂဏ္ဍဏ္ဍတိ, ဒွဂ ဗ ဂဏ္ဍဏ္ဍတိ, ဘဂိဂိ ဗ ဝဂတိ, ဘုဝဂ ဗ ဗဂတိ, ဘဝပိယ် ဗ ဝ်ယ်ဝ ဂဏ္ဍဏ္ဍတိ, ဂွတိ ပုဆ်ဆ်ဏ္ဍတိ? ဘ်ဖဏ္ဍတ်၊ ဟဆ်ဝိ ဝ်ယဏ္ဍ ဝ်ဏ္ဍ ဝေတိ, ပဏ္ဍိဂိဂဂေ ပဏ္ဍိဂဂိတေ ဂဒ္ဓဏ္ဍ ဗ ဂဏ္ဍဏ္ဍတိ, ဒွဂ ဗ ဂဏ္ဍဏ္ဍတိ, ဘဂိဂိ ဗ ဝဂတိ, ဘုဝဂ ဗ ဗဂတိ, ဘဝပိယ် ဗ ဝ်ယ်ဝ ဂဏ္ဍဏ္ဍတိ, ဂွတိ ပုဆ်ဆ်; ဏ္ဍ ဝ ဗတ ဇေ ဗတ်တဗ္ဗေ – ''ပဏ်ဘဂဝယ် ပုဆ်ဆ် ဗဒ္ဓါဟတီ''တိ၊

ပဏ်ဘဂဝယပုဆ်ဆ်ဂထာ ဏိဋ္ဌိတာ၊

၇၊ သတ်တယမဂ်ဂ

(၆၉) ၁၊ ဘိတ္ဂဝိဏ္ဍဏ္ဍဂထာ

၆၉၉၊ ဘိတ္ဂ ဝိဏ္ဍဏ္ဍေဏ္ဍ တတ်ထ ယ်ပေဏ္ဍတီတိ? ဘ်ဖဏ္ဍတ်၊ ဘိတ္ဂ ဗီဗဂ် ဝေဏ္ဍတိ တံ ဗီဗဂ် တတ်ထ ပဏ်ဘုဆ်ဒဏ္ဍတီတိ? ဏ ဂေဗံ ဗတ်တဗ္ဗေ . . . ပေ . . . ဘိတ္ဂ ပိဏ္ဍဒပ်တံ ဝေဏ္ဍတိ, ဘိတ္ဂ သေဏ္ဍသဏ္ဍ ဝေဏ္ဍတိ, ဘိတ္ဂ ဂိလ်ဏပဗ္ဗယဘေသတ္တဒပဏ်ဂ်ဂါဏံ ဝေဏ္ဍတိ, ဘိတ္ဂ ဂ်ဝဏ္ဍီယံ ဝေဏ္ဍတိ, ဘိတ္ဂ ဘွဒဏ္ဍီယံ ဝေဏ္ဍတိ, ဘိတ္ဂ ပ်ဏ္ဍီယံ ဝေဏ္ဍတိ; တံ ပ်ဏ္ဍီယံ တတ်ထ ပဏ်ဘုဆ်ဒဏ္ဍတီတိ? ဏ ဂေဗံ ဗတ်တဗ္ဗေ . . . ပေ . . . ၊

ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩮᨶ ᨲᨲ᩠ᨳ ᨿᩣᨷᩮᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨬ᩠ᨬᩮ ᩋᨬ᩠ᨬᩔ ᨠᩣᩁᨠᩣ ᨷᩁᨦ᩠ᨠᨲᩴ ᩈᩩᨡᨴᩩᨠ᩠ᨡᩴ ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ, ᩋᨬ᩠ᨬᩮᩣ ᨷᨭᩥᩈᩴᩅᩮᨴᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ...᪨

᪙᪘᪙᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩮᨶ ᨲᨲ᩠ᨳ ᨿᩣᨷᩮᨶ᩠ᨲᩦ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᨷᩮᨲᩣ ᩋᨲ᩠ᨲᨶᩮᩣ ᩋᨲ᩠ᨳᩣᨿ ᨴᩣᨶᩴ ᨴᩮᨶ᩠ᨲᩴ ᩋᨶᩩᨾᩮᩣᨴᩮᨶ᩠ᨲᩥ, ᨧᩥᨲ᩠ᨲᩴ ᨷᩈᩣᨴᩮᨶ᩠ᨲᩥ, ᨷᩦᨲᩥᩴ ᩏᨷ᩠ᨷᩣᨴᩮᨶ᩠ᨲᩥ, ᩈᩮᩣᨾᨶᩔᩴ ᨷᨭᩥᩃᨽᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᨷᩮᨲᩣ ᩋᨲ᩠ᨲᨶᩮᩣ ᩋᨲ᩠ᨳᩣᨿ ᨴᩣᨶᩴ ᨴᩮᨶ᩠ᨲᩴ ᩋᨶᩩᨾᩮᩣᨴᩮᨶ᩠ᨲᩥ, ᨧᩥᨲ᩠ᨲᩴ ᨷᩈᩣᨴᩮᨶ᩠ᨲᩥ, ᨷᩦᨲᩥᩴ ᩏᨷ᩠ᨷᩣᨴᩮᨶ᩠ᨲᩥ, ᩈᩮᩣᨾᨶᩔᩴ ᨷᨭᩥᩃᨽᨶ᩠ᨲᩥ; ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩮᨶ ᨲᨲ᩠ᨳ ᨿᩣᨷᩮᨶ᩠ᨲᩦ’’ᨲᩥ᪨

᪙᪙᪐᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩮᨶ ᨲᨲ᩠ᨳ ᨿᩣᨷᩮᨶ᩠ᨲᩦ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ –

‘‘ᩏᨶ᩠ᨶᨾᩮ ᩏᨴᨠᩴ ᩅᩩᨭ᩠ᨮᩴ, ᨿᨳᩣ ᨶᩥᨶ᩠ᨶᩴ ᨷᩅᨲ᩠ᨲᨲᩥ;
ᩑᩅᨾᩮᩅ ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩴ, ᨷᩮᨲᩣᨶᩴ ᩏᨷᨠᨷ᩠ᨷᨲᩥ᪨

‘‘ᨿᨳᩣ ᩅᩣᩁᩥᩅᩉᩣ ᨷᩪᩁᩣ, ᨷᩁᩥᨷᩪᩁᩮᨶ᩠ᨲᩥ ᩈᩣᨣᩁᩴ;
ᩑᩅᨾᩮᩅ ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩴ, ᨷᩮᨲᩣᨶᩴ ᩏᨷᨠᨷ᩠ᨷᨲᩥ᪨

‘‘ᨶ ᩉᩥ ᨲᨲ᩠ᨳ ᨠᩈᩦ ᩋᨲ᩠ᨳᩥ, ᨣᩮᩣᩁᨠ᩠ᨡᩮᨲ᩠ᨳ ᨶ ᩅᩥᨩ᩠ᨩᨲᩥ;
ᩅᨱᩥᨩ᩠ᨩᩣ ᨲᩣᨴᩥᩈᩦ ᨶᨲ᩠ᨳᩥ, ᩉᩥᩁᨬ᩠ᨬᩮᨶ ᨠᨿᩣᨠᨿᩴ [ᨠᨿᩮᩣᨠ᩠ᨠᨿᩴ (ᩈᩦ᪨ ᨷᩦ᪨)];
ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩮᨶ ᨿᩣᨷᩮᨶ᩠ᨲᩥ, ᨷᩮᨲᩣ ᨠᩣᩃᨦ᩠ᨠᨲᩣ ᨲᩉᩥ’’ᨶ᩠ᨲᩥ [ᨡᩩ᪨ ᨷᩣ᪨ ᪗᪨᪖; ᨷᩮ᪨ ᩅ᪨ ᪑᪙]᪨

ᩋᨲ᩠ᨳᩥᨿᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨲᩮᨶ ᩉᩥ ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩮᨶ ᨲᨲ᩠ᨳ ᨿᩣᨷᩮᨶ᩠ᨲᩦᨲᩥ᪨

᪙᪙᪑᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩍᨲᩮᩣ ᨴᩥᨶ᩠ᨶᩮᨶ ᨲᨲ᩠ᨳ ᨿᩣᨷᩮᨶ᩠ᨲᩦ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ‘‘ᨷᨬ᩠ᨧᩥᨾᩣᨶᩥ, ᨽᩥᨠ᩠ᨡᩅᩮ, ᨮᩣᨶᩣᨶᩥ ᩈᨾ᩠ᨷᩔᨶ᩠ᨲᩣ ᨾᩣᨲᩣᨷᩥᨲᩁᩮᩣ ᨷᩩᨲ᩠ᨲᩴ ᩍᨧ᩠ᨨᨶ᩠ᨲᩥ ᨠᩩᩃᩮ ᨩᩣᨿᨾᩣᨶᩴ! ᨠᨲᨾᩣᨶᩥ ᨷᨬ᩠ᨧ? ᨽᨲᩮᩣ ᩅᩣ ᨶᩮᩣ ᨽᩁᩥᩔᨲᩥ, ᨠᩥᨧ᩠ᨧᩴ ᩅᩣ ᨶᩮᩣ ᨠᩁᩥᩔᨲᩥ, ᨠᩩᩃᩅᩴᩈᩮᩣ ᨧᩥᩁᩴ ᨮᩔᨲᩥ, ᨴᩣᨿᨩ᩠ᨩᩴ ᨷᨭᩥᨷᨩ᩠ᨩᩥᩔᨲᩥ, ᩋᨳ ᩅᩣ ᨷᨶ ᨷᩮᨲᩣᨶᩴ ᨠᩣᩃᨦ᩠ᨠᨲᩣᨶᩴ ᨴᨠ᩠ᨡᩥᨱᩴ ᩋᨶᩩᨷ᩠ᨷᨴᩔᨲᩦ –

𑄄𑄟𑄚𑄨 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄐𑄴𑄌 𑄒𑄚𑄚𑄨 𑄥𑄟𑄴𑄛𑄥𑄴𑄥𑄚𑄴𑄖 𑄟𑄖𑄛𑄨𑄖𑄢𑄮 𑄛𑄪𑄖𑄴𑄖𑄁 𑄄𑄌𑄴𑄍𑄚𑄴𑄖𑄨 𑄇𑄪𑄣𑄬 𑄎𑄡𑄟𑄚’’𑄚𑄴𑄖𑄨𑅁

‘‘𑄛𑄐𑄴𑄌 𑄒𑄚𑄚𑄨 𑄥𑄟𑄴𑄛𑄥𑄴𑄥𑄁, 𑄛𑄪𑄖𑄴𑄖𑄁 𑄄𑄌𑄴𑄍𑄚𑄴𑄖𑄨 𑄛𑄕𑄴𑄓𑄨𑄖;
𑄞𑄖𑄮 𑄤 𑄚𑄮 𑄞𑄢𑄨𑄥𑄴𑄥𑄖𑄨, 𑄇𑄨𑄌𑄴𑄌𑄁 𑄤 𑄚𑄮 𑄇𑄢𑄨𑄥𑄴𑄥𑄖𑄨𑅁

‘‘𑄇𑄪𑄣𑄤𑄁𑄥𑄮 𑄌𑄨𑄢𑄁 𑄖𑄨𑄑𑄴𑄒𑄬, 𑄘𑄡𑄎𑄴𑄎𑄁 𑄛𑄑𑄨𑄛𑄎𑄴𑄎𑄖𑄨;
𑄃𑄗 𑄤 𑄛𑄚 𑄛𑄬𑄖𑄚𑄁, 𑄘𑄇𑄴𑄈𑄨𑄕𑄁 𑄃𑄚𑄪𑄛𑄴𑄛𑄘𑄥𑄴𑄥𑄖𑄨𑅁

‘‘𑄒𑄚𑄚𑄬𑄖𑄚𑄨 𑄥𑄟𑄴𑄛𑄥𑄴𑄥𑄁, 𑄛𑄪𑄖𑄴𑄖𑄁 𑄄𑄌𑄴𑄍𑄚𑄴𑄖𑄨 𑄛𑄕𑄴𑄓𑄨𑄖;
𑄖𑄥𑄴𑄟 𑄥𑄚𑄴𑄖𑄮 𑄥𑄛𑄴𑄛𑄪𑄢𑄨𑄥, 𑄇𑄖𑄐𑄴𑄐𑄫 𑄇𑄖𑄤𑄬𑄘𑄨𑄚𑄮𑅁

‘‘𑄞𑄢𑄚𑄴𑄖𑄨 𑄟𑄖𑄛𑄨𑄖𑄢𑄮, 𑄛𑄪𑄝𑄴𑄝𑄬 𑄇𑄖𑄟𑄚𑄪𑄥𑄴𑄥𑄢𑄁;
𑄇𑄢𑄮𑄚𑄴𑄖𑄨 𑄚𑄬𑄥𑄁 𑄇𑄨𑄌𑄴𑄌𑄚𑄨, 𑄡𑄗 𑄖𑄁 𑄛𑄪𑄝𑄴𑄝𑄇𑄢𑄨𑄚𑄁𑅁

‘‘𑄃𑄮𑄤𑄘𑄇𑄢𑄩 𑄞𑄖𑄛𑄮𑄥𑄩, 𑄇𑄪𑄣𑄤𑄁𑄥𑄁 𑄃𑄦𑄛𑄡𑄁;
𑄥𑄘𑄴𑄙𑄮 𑄥𑄩𑄣𑄬𑄚 𑄥𑄟𑄴𑄛𑄚𑄴𑄚𑄮, 𑄛𑄪𑄖𑄴𑄖𑄮 𑄦𑄮𑄖𑄨 𑄛𑄥𑄁𑄥𑄨𑄡𑄮’’𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄻𑅁𑄹𑄿]𑅁

[illegible]? [illegible]𑅁 [illegible]𑅁

[illegible] 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄮𑅁

𑄷𑅁 [illegible]

[illegible] 𑄷𑅁 𑄛𑄗𑄟𑄩 [illegible]

[illegible]𑅁 𑄛𑄗𑄟𑄩 [illegible]? [illegible]𑅁 𑄥𑄪𑄈𑄤𑄬𑄘𑄚𑄩𑄡 𑄘𑄪𑄇𑄴𑄈𑄤𑄬𑄘𑄚𑄩𑄡 𑄃𑄘𑄪𑄇𑄴𑄈𑄟𑄥𑄪𑄈𑄤𑄬𑄘𑄚𑄩𑄡, 𑄥𑄪𑄈𑄡 𑄤𑄬𑄘𑄚𑄡 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖, 𑄘𑄪𑄇𑄴𑄈𑄡 𑄤𑄬𑄘𑄚𑄡 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖, 𑄃𑄘𑄪𑄇𑄴𑄈𑄟𑄥𑄪𑄈𑄡 𑄤𑄬𑄘𑄚𑄡 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖, 𑄜𑄥𑄴𑄥𑄬𑄚 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖, 𑄤𑄬𑄘𑄚𑄡 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖, 𑄥𑄐𑄴𑄐𑄡 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖, 𑄌𑄬𑄖𑄚𑄡 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖, 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖, [illegible]; [illegible] [[illegible] ([illegible])] [illegible]? [illegible]

ဗတ်တတ်ပဲဗ . . . ပေ . . . ဏဏု ဏ သုဂဗောဏ်ယ် ဏ ဥက်ဂဗောဏ်ယ် ဏ ဘာဥက်ဂဓာသုဂဗောဏ်ယ်, ဏ သုဂ်ဓယ ဗောဏ်ယ သဓာပယုတ်တ်, ဏ ဥက်ဂ်ဓယ ဗောဏ်ယ သဓာပယုတ်တ်, ဏ ဘာဥက်ဂဓာသုဂ်ဓယ ဗောဏ်ယ သဓာပယုတ်တ်, ဏ ဖသ်သောဏ သဓာပယုတ်တ်, ဏ ဗောဏ်ယ သဓာပယုတ်တ်, ဏ သဇ်ဇ်ယ သဓာပယုတ်တ်, ဏ ဗေတာဏ်ယ သဓာပယုတ်တ်, ဏ ဗိတ်တောဏ သဓာပယုတ်တ်, ဘာဏ်ဏဓာဓာဖ်; ဏတ်ထိ တ်ယ ဘ်ဗဏ်ဏ်ဏ ဘ်ဘဂ္ဂ သဓာဏ်ဏ်ဂ်တ္ဂ ဓာဏသိက်တ္ဂ ဗေတာဏ် ပတ်ထဏ် ပဗ်ဒီတိ? ဘ်ဓာဏ်တ်၊ ဂဇ်ဗိ ဏ သုဂဗောဏ်ယ် ဏ ဥက်ဂဗောဏ်ယ် . . . ပေ . . . ဘာဏ်ဏဓာဓာဖ်; ဏတ်ထိ တ်ယ ဘ်ဗဏ်ဏ်ဏ . . . ပေ . . . ပဗ်ဒိ, ဏ္ဂ ဎ ဗတ ဏေ ဗတ်တတ်ပဲဗ – ''ပထမီ ကဓာဓာမိပ်ဂ္ဂ''တိ၊

ဖယ်ဿ္ဂ ကဓာဓာမိပ်ဂ္ဂ, ဖယ်ဿ္ဂ သုဂဗောဏ်ယ္ဂ ဥက်ဂဗောဏ်ယ္ဂ ဘာဥက်ဂဓာသုဂဗောဏ်ယ္ဂ သုဂ်ဓယ ဗောဏ်ယ သဓာပယုတ်တ္ဂ ဥက်ဂ်ဓယ . . . ပေ . . . ဘာဥက်ဂဓာသုဂ်ဓယ ဗောဏ်ယ သဓာပယုတ်တ္ဂ ဖသ်သောဏ သဓာပယုတ်တ္ဂ ဗောဏ်ယ သဓာပယုတ်တ္ဂ သဇ်ဇ်ယ သဓာပယုတ်တ္ဂ ဗေတာဏ်ယ သဓာပယုတ်တ္ဂ ဗိတ်တောဏ သဓာပယုတ်တ္ဂ သ်ဏဓာဓာဖ္ဂ; ဘာတ်ထိ တယ်သ ဘ်ဗဏ်ဏ်ဏ . . . ပေ . . . ပဗ်ဒီတိ? ဘ်ဓာဏ်တ်၊ ပထမီ ကဓာဓာမိပ်ဂ္ဂ, ပထမီ သုဂဗောဏ်ယ် ဥက်ဂဗောဏ်ယ် ဘာဥက်ဂဓာသုဂဗောဏ်ယ် သုဂ်ဓယ ဗောဏ်ယ သဓာပယုတ်တ် ဥက်ဂ်ဓယ . . . ပေ . . . ဘာဥက်ဂဓာသုဂ်ဓယ ဗောဏ်ယ သဓာပယုတ်တ် ဖသ်သောဏ သဓာပယုတ်တ် ဗောဏ်ယ သဓာပယုတ်တ် သဇ်ဇ်ယ သဓာပယုတ်တ် ဗေတာဏ်ယ သဓာပယုတ်တ် ဗိတ်တောဏ သဓာပယုတ်တ် သ်ဏဓာဓာဖ်; ဘာတ်ထိ တ်ယ ဘ်ဗဏ်ဏ်ဏ ဘ်ဘဂ္ဂ သဓာဏ်ဏ်ဂ်တ္ဂ ဓာဏသိက်တ္ဂ ဗေတာဏ် ပတ်ထဏ် ပဗ်ဒီတိ? ဏ ဂေမ် ဗတ်တတ်ပဲဗ . . . ပေ . . . ပထမီ ကဓာဓာမိပ်ဂ္ဂ, ပထမီ ဏ သုဂဗောဏ်ယ် ဏ ဥက်ဂဗောဏ်ယ် . . . ပေ . . . ဘာဏ်ဏဓာဓာဖ်; ဏတ်ထိ တ်ယ ဘ်ဗဏ်ဏ်ဏ . . . ပေ . . . ပဗ်ဒီတိ? ဘ်ဓာဏ်တ်၊ ဖယ်ဿ္ဂ ကဓာဓာမိပ်ဂ္ဂ, ဖယ်ဿ္ဂ ဏ သုဂဗောဏ်ယ္ဂ ဏ ဥက်ဂဗောဏ်ယ္ဂ . . . ပေ . . . ဘာဏ်ဏဓာဓာဖ္ဂ; ဏတ်ထိ တယ်သ ဘ်ဗဏ်ဏ်ဏ . . . ပေ . . . ပဗ်ဒီတိ? ဏ ဂေမ် ဗတ်တတ်ပဲဗ . . . ပေ . . . ၊

ပထမီ ကဓာဓာမိပ်ဂ္ဂတိ? ဘ်ဓာဏ်တ်၊ ပထမီ ပဂ်ဂဂဏ်ဂ်ဂဂုပဂ် ဆောဏဘောဏုပဂ်တိ? ဘ်ဓာဏ်တ်၊ ကဓာဓာမိပ်ဂ္ဂ ပဂ်ဂဂဏ်ဂ်ဂဂုပဂ္ဂ ဆောဏဘောဏုပဂ္ဂတိ? ဏ ဂေမ် ဗတ်တတ်ပဲဗ . . . ပေ . . . ၊

လပ်ဘ် ပထမီ ကေတံ့ မိက်ကေတံ့ ဘ်ဏပေတံ့ ဘွဗိဏ်တံ့ မိဗိဏ်တုဏ်တိ? ဘ်ဓာဏ်တ်၊ လပ်ဘ် ကဓာဓာမိပ်ဂ္ဂ ကေတံ့ မိက်ကေတံ့ ဘ်ဏပေတံ့ ဘွဗိဏ်တံ့ မိဗိဏ်တုဏ်တိ? ဏ ဂေမ် ဗတ်တတ်ပဲဗ . . . ပေ . . . ၊

၉၈၅၊ ပထဗီ ပဌောသံ သံဝိတဏ္ဍတိ? ဘ်ဖလနတ်၊ ဂဖါဖလမိပ်ကွ် ပဌောသံ သံဝိတဏ္ဍတိ? ဏ ဟေမံ ဗတ်ာတပိပေ . . . ပေ . . . ၊

ဂဖါဖလမိပ်ကွ် ပဌောသံ သံဝိတဏ္ဍတိ? ဘ်ဖလနတ်၊ ဏဏု မူတ်ာတ် ဘဂဗတ် –

''ဘသံဝိတဏ္ဍဖလဖါဇောသံ, ဘဖ္ဒဏဂဏဏ္ဍ ဏိဝိ;
ဂယိတ်ဏ ဖလဗ္ဍ ပုဖါဖါဏ်, သဗေ သုဗတ်တ် ဗဏေ''တိ [ဂု၊ ပ်၊ ၆၊၈ ဂုဘ်ာဂပ်ထေ, ထွဂ် မိသဘိသံ]၊

ဘတ်ထေမ သုတ်ာတနတ္ထိ? ဘ်ဖလနတ်၊ တောဏ ဂိ ဏ ဗတ်ာတပိပ် – ''ဂဖါဖလမိပ်ကွ် ပဌောသံ သံဝိတဏ္ဍ''တိ၊

ပထဗီ ဂဖါဖလမိပ်ကွ်တိ? ဘ်ဖလနတ်၊ ပဌထဖ် ပထဗီ သဏ္ဍဖ်တိ, ပဗ်ဗ်ာ သတ်ာတ် ဘုပ်ပဏ္ဍိဏနတီတိ? ဘ်ဖလနတ်၊ ပဌထဖ် မိပ်ကွ် ဘုပ်ပဏ္ဍိဏတိ, ပဗ်ဗ်ာ မိပ်ဂပဏ္ဍိဏ္ဍဘ်ယ ဂဖါဖ် ဂဏ္ဍနတီတိ? ဏ ဟေမံ ဗတ်ာတပိပေ . . . ပေ . . . ၊

ပထဗီ သပိဗသတ်ာတ်ဏ ဂဖါဖလမိပ်ကွ်တိ? ဘ်ဖလနတ်၊ သပိဗေ သတ်ာတ် ပထဗီ ပဏ္ဍဘုဖါဏနတီတိ? ဏ ဟေမံ ဗတ်ာတပိပေ . . . ပေ . . . သပိဗေ သတ်ာတ် ပထဗီ ပဏ္ဍဘုဖါဏနတီတိ? ဘ်ဖလနတ်၊ ဘတ်ထိ ကောဖိ ပထဗီ ဘပဏ္ဍဘုဖါဏိတွ် ပဏ္ဍနိပိပ်ယနတီတိ? ဘ်ဖလနတ်၊ ဘတ်ထိ ကောဖိ ဂဖါဖလမိပ်ဂ် ဘဏေပေတွ် ပဏ္ဍနိပိပ်ယနတီတိ? ဏ ဟေမံ ဗတ်ာတပိပေ . . . ပေ . . . ၊

ပထဗီ ဗဏ်ဂဗတ်ာတိသတ်ာတသံသ ဂဖါဖလမိပ်ကွ်တိ? ဘ်ဖလနတ်၊ ဘဖါဇေ သတ်ာတ် ပထဗီ ပဏ္ဍဘုဖါဏနတီတိ? ဘ်ဖလနတ်၊ ဗဏ်ဂဗတ်ာတိသတ်ာတသံသ ဂဖါဖလမိပ်ဂ် ဘဖါဇေ သတ်ာတ် ပဏ္ဍဘုဖါဏနတီတိ? ဏ ဟေမံ ဗတ်ာတပိပေ . . . ပေ . . . ဗဏ်ဂဗတ်ာတိသတ်ာတသံသ ဂဖါဖလမိပ်ဂ် ဘဖါဇေ သတ်ာတ် ပဏ္ဍဘုဖါဏနတီတိ? ဘ်ဖလနတ်၊ ဗဏ်ဂဗတ်ာတိသတ်ာတသံသ ဖသံသံ ဗောဏ သဖါဖ် ဗေတဏ ဗိတ်ာတ် သဘိဝ် မိဏ်ယ် သတိ သဖ်ဝိ ပဖါဖ် ဘဖါဇေ သတ်ာတ် ပဏ္ဍဘုဖါဏနတီတိ? ဏ ဟေမံ ဗတ်ာတပိပေ . . . ပေ . . . ၊

၉၈၉၊ ဏ ဗတ်ာတပိပ် – ''ပထဗီ ဂဖါဖလမိပ်ကွ်''တိ? ဘ်ဖလနတ်၊ ဏဏု ဘတ်ထိ ဘိသံသဏ်ယသံဗတ်ာတနိယ် ဂဖါဖ် ဘဝိပဗ်ဗသံဗတ်ာတနိယ် ဂဖါဖလနတိ? ဘ်ဖလနတ်၊ ဟဖါဖိ ဘတ်ထိ ဘိသံသဏ်ယသံဗတ်ာတနိယ် ဂဖါဖ် ဘဝိပဗ်ဗသံဗတ်ာတနိယ် ဂဖါဖ်, တောဏ ဗတ ဏေ ဗတ်ာတပိပေ – ''ပထဗီ ဂဖါဖလမိပ်ကွ်''တိ၊

ပဌမံ ကဖဲဖမိပ်ပက်ဂ်တိကထ် ဏိဋ္ဌိဇိတ်။

၁။ သတ်တဖမဂ်ဂ

(၇၀) ၈။ ဒတ်ဖဏဏ်ဟ် မိပ်ပက်ဂ်တိကထ်

၉၈၁။ ဒတ်ဖဏဏ်ဟ် မိပ်ပက်ဂ်တိ? ဘ်ဖဏ်တ်။ သုဂမောဏ်ယံ ၃ကဂမောဏ်ယံ ဘ၃ကဂဖသုဂမောဏ်ယံ, သုဂ်ဃ မောဏ်ယ သဖဲပဃုတ်တ်, ၃ကဂ်ဃ မောဏ်ယ သဖဲပဃုတ်တ်, ဘ၃ကဂဖသုဂ်ဃ မောဏ်ယ သဖဲပဃုတ်တ်, ဖသ်သောဏ သဖဲပဃုတ်တ်, မောဏ်ယ သဖဲပဃုတ်တ်, သဦဦယ သဖဲပဃုတ်တ်, ဗေတဏ်ယ သဖဲပဃုတ်တ်, ဗိတ်တေဏ သဖဲပဃုတ်တ်, သ်ဏဖဲဖဏ်; ဘတ်ထိ တသ်သ ဘ်မဋ္ဌဇေဏ် ဘ်ဘဂ်ဂ သဖဏ်ဏ်ဂ်ဂ် ဖဏသိက်ဂ် ဗေတဏ် ပတ်ထဏ် ပဏိဒီတိ? ဏ ဟေမံ မတ်တဗ်ဗေ ...ပေ... ဏဏုဏ သုဂမောဏ်ယံ ဏ ၃ကဂမောဏ်ယံ ...ပေ... ဘဏ်ဏဖဲဖဏ်; ဏတ်ထိ တသ်သ ဘ်မဋ္ဌဇေဏ် ...ပေ... ပဏိဒီတိ? ဘ်ဖဏ်တ်။ ဖဦဗိ ဏ သုဂမောဏ်ယံ ဏ ၃ကဂမောဏ်ယံ ...ပေ... ဘဏ်ဏဖဲဖဏ်; ဏတ်ထိ တသ်သ ဘ်မဋ္ဌဇေဏ် ...ပေ... ပဏိဒိ, ဏ် ဝ မတ ဏေ မတ်တဗ်ဗေ – ''ဒတ်ဖဏဏ်ဟ် မိပ်ပက်''တိ။

ဖသ်သ် မိပ်ပက်, ဖသ်သ် သုဂမောဏ်ယ် ၃ကဂမောဏ်ယ် ...ပေ... သ်ဏဖဲဖဏ်; ဘတ်ထိ တသ်သ ဘ်မဋ္ဌဇေဏ် ...ပေ... ပဏိဒီတိ? ဘ်ဖဏ်တ်။ ဒတ်ဖဏဏ်ဟ် မိပ်ပက်, ဒတ်ဖဏဏ်ဟ် သုဂမောဏ်ယံ ၃ကဂမောဏ်ယံ ...ပေ... သ်ဏဖဲဖဏ်; ဘတ်ထိ တသ်သ ဘ်မဋ္ဌဇေဏ် ...ပေ... ပဏိဒီတိ? ဏ ဟေမံ မတ်တဗ်ဗေ ...ပေ...။

ဒတ်ဖဏဏ်ဟ် မိပ်ပက်, ဒတ်ဖဏဏ်ဟ် ဏ သုဂမောဏ်ယံ ဏ ၃ကဂမောဏ်ယံ ...ပေ... ဘဏ်ဏဖဲဖဏ်; ဏတ်ထိ တသ်သ ဘ်မဋ္ဌဇေဏ် ...ပေ... ပဏိဒီတိ? ဘ်ဖဏ်တ်။ ဖသ်သ် မိပ်ပက်, ဖသ်သ် ဏ သုဂမောဏ်ယ် ဏ ၃ကဂမောဏ်ယ် ...ပေ... ဘဏ်ဏဖဲဖဏ်; ဏတ်ထိ တသ်သ ဘ်မဋ္ဌဇေဏ် ...ပေ... ပဏိဒီတိ? ဏ ဟေမံ မတ်တဗ်ဗေ ...ပေ...။

၉၈၃။ ဘဏုသလ်ဏ် ဂဖဲဖဏ် ဒတ်ဖဏဏ်ဟ်, ဘဏုသလ်ဏ် ဂဖဲဖဏ် မိပ်ပက်တိ? ဘ်ဖဏ်တ်။ ဏုသလ်ဏ် ဂဖဲဖဏ် ဒတ်ဖဏဏ်ဟ်, ဏုသလ်ဏ် ဂဖဲဖဏ် မိပ်ပက်တိ? ဏ ဟေမံ မတ်တဗ်ဗေ ...ပေ...။

[illegible] – ''[illegible]''[illegible]? [illegible]। [illegible] – ''[illegible]''[illegible]? [illegible] ...[illegible]... ।

[illegible]? [illegible]। [illegible]? [illegible] ...[illegible]... ।

[illegible] – ''[illegible]''[illegible]? [illegible]। [illegible] – ''[illegible]''[illegible]? [illegible] ...[illegible]... ।

[illegible]? [illegible]। [illegible]? [illegible] ...[illegible]... ।

[illegible] – ''[illegible]''[illegible]? [illegible]। [illegible] – ''[illegible]''[illegible]? [illegible] ...[illegible]... ।

[illegible]। [illegible] – ''[illegible]''[illegible]? [illegible]। [illegible]? [illegible]। [illegible], [illegible] – ''[illegible]''[illegible]।

[illegible]।

[illegible]। [illegible]

([illegible]) [illegible]। [illegible]

[illegible]। 𑜃𑜄𑜫𑜌𑜢 [illegible]𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜃𑜃𑜤 [illegible]𑜇𑜎𑜪 [illegible] [illegible]𑜇𑜎𑜪 [illegible]𑜃𑜫𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜑𑜐𑜫𑝀𑜢 [illegible]𑜇𑜎𑜪 [illegible] [illegible]𑜇𑜎𑜪 [illegible], 𑜃𑜨 𑝀 𑜈𑜄 𑜍𑜦 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 – ''𑜃𑜄𑜫𑜌𑜢 [illegible]𑜈𑜢𑜆𑜡𑜀𑜨''𑜄𑜢।

𑜃𑜄𑜫𑜌𑜢 [illegible]𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜃𑜃𑜤 𑜒𑜄𑜫𑜌𑜢 𑜏𑜨𑜄𑜡𑜆𑜄𑜫𑜄𑜢𑜇𑜎𑜃𑜫𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜑𑜐𑜫𑝀𑜢 𑜒𑜄𑜫𑜌𑜢 𑜏𑜨𑜄𑜡𑜆𑜄𑜫𑜄𑜢𑜇𑜎𑜪, 𑜃𑜨 𑝀 𑜈𑜄 𑜍𑜦 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 – ''𑜃𑜄𑜫𑜌𑜢 [illegible]𑜈𑜢𑜆𑜡𑜀𑜨''𑜄𑜢। 𑜃𑜃𑜤 𑜒𑜄𑜫𑜌𑜢 𑜏𑜀𑜓𑜡𑜕𑜡𑜉𑜢𑜇𑜎𑜪 ...𑜆𑜦... 𑜒𑜃𑜡𑜕𑜡𑜉𑜢𑜇𑜎𑜪 ...𑜆𑜦... 𑜒𑜍𑜑𑜄𑜫𑜄𑜇𑜎𑜃𑜫𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜑𑜐𑜫𑝀𑜢 𑜒𑜄𑜫𑜌𑜢 𑜒𑜍𑜑𑜄𑜫𑜄𑜇𑜎𑜪, 𑜃𑜨 𑝀 𑜈𑜄 𑜍𑜦 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 – ''𑜃𑜄𑜫𑜌𑜢 [illegible]𑜈𑜢𑜆𑜡𑜀𑜨''𑜄𑜢।

𑜏𑜨𑜄𑜡𑜆𑜄𑜫𑜄𑜢𑜇𑜎𑜪 𑜃 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜓𑜡𑜃𑜇𑜎𑜪 𑜃 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦... 𑜏𑜨𑜄𑜡𑜆𑜄𑜫𑜄𑜢𑜇𑜎𑜪 𑜃 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜏𑜣𑜎𑜇𑜎𑜪 ...𑜆𑜦... 𑜘𑜡𑜈𑜃𑜡𑜇𑜎𑜪 𑜃 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦...।

𑜏𑜀𑜓𑜡𑜕𑜡𑜉𑜢𑜇𑜎𑜪 ...𑜆𑜦... 𑜒𑜃𑜡𑜕𑜡𑜉𑜢𑜇𑜎𑜪 ...𑜆𑜦... 𑜒𑜍𑜑𑜄𑜫𑜄𑜇𑜎𑜪 𑜃 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜓𑜡𑜃𑜇𑜎𑜪 𑜃 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦... 𑜒𑜍𑜑𑜄𑜫𑜄𑜇𑜎𑜪 𑜃 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜏𑜣𑜎𑜇𑜎𑜪 ...𑜆𑜦... 𑜘𑜡𑜈𑜃𑜡𑜇𑜎𑜪 𑜃 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦... 𑜓𑜡𑜃𑜇𑜎𑜪 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜏𑜨𑜄𑜡𑜆𑜄𑜫𑜄𑜢𑜇𑜎𑜪 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦...।

𑜓𑜡𑜃𑜇𑜎𑜪 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜏𑜀𑜓𑜡𑜕𑜡𑜉𑜢𑜇𑜎𑜪 ...𑜆𑜦... 𑜒𑜃𑜡𑜕𑜡𑜉𑜢𑜇𑜎𑜪 ...𑜆𑜦... 𑜒𑜍𑜑𑜄𑜫𑜄𑜇𑜎𑜪 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦... 𑜏𑜣𑜎𑜇𑜎𑜪 ...𑜆𑜦... 𑜘𑜡𑜈𑜃𑜡𑜇𑜎𑜪 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜏𑜨𑜄𑜡𑜆𑜄𑜫𑜄𑜢𑜇𑜎𑜪 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦... 𑜘𑜡𑜈𑜃𑜡𑜇𑜎𑜪 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜏𑜀𑜓𑜡𑜕𑜡𑜉𑜢𑜇𑜎𑜪 ...𑜆𑜦... 𑜒𑜃𑜡𑜕𑜡𑜉𑜢𑜇𑜎𑜪 ...𑜆𑜦... 𑜒𑜍𑜑𑜄𑜫𑜄𑜇𑜎𑜪 𑜈𑜢𑜆𑜡𑜀𑜨𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦...।

[illegible]। 𑜀𑜡𑜉𑜡𑜈𑝀𑜍𑜪 𑜀𑜤𑜏𑜎𑜪 𑜏𑜈𑜢𑜆𑜡𑜀𑜃𑜫𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜎𑜨𑜀𑜤𑜄𑜫𑜄𑜍𑜪 𑜀𑜤𑜏𑜎𑜪 𑜏𑜈𑜢𑜆𑜡𑜀𑜃𑜫𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦... 𑜍𑜥𑜆𑜡𑜈𑝀𑜍𑜪 𑜀𑜤𑜏𑜎𑜪 ...𑜆𑜦... 𑜒𑜍𑜥𑜆𑜡𑜈𑝀𑜍𑜪 𑜀𑜤𑜏𑜎𑜪 𑜏𑜈𑜢𑜆𑜡𑜀𑜃𑜫𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜎𑜨𑜀𑜤𑜄𑜫𑜄𑜍𑜪 𑜀𑜤𑜏𑜎𑜪 𑜏𑜈𑜢𑜆𑜡𑜀𑜃𑜫𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦...।

𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄃𑄝𑄨𑄛𑄧𑄇𑄚𑄳𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄇𑄧𑄟𑄧𑄝𑄌𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄃𑄝𑄨𑄛𑄧𑄇𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄃𑄝𑄨𑄛𑄧𑄇𑄚𑄳𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄢𑄫𑄛𑄧𑄝𑄌𑄢𑄁 ...𑄛𑄬... 𑄃𑄢𑄫𑄛𑄧𑄝𑄌𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄃𑄝𑄨𑄛𑄧𑄇𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄷𑄶𑄶𑅁 𑄇𑄧𑄟𑄧𑄝𑄌𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄝𑄨𑄛𑄧𑄇𑄁 𑄃𑄧𑄌𑄠𑄉𑄧𑄟𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄝𑄨𑄛𑄧𑄇𑄁 𑄃𑄧𑄌𑄠𑄉𑄧𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄢𑄫𑄛𑄧𑄝𑄌𑄢𑄁 ...𑄛𑄬... 𑄃𑄢𑄫𑄛𑄧𑄝𑄌𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄝𑄨𑄛𑄧𑄇𑄁 𑄃𑄧𑄌𑄠𑄉𑄧𑄟𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄝𑄨𑄛𑄧𑄇𑄁 𑄃𑄧𑄌𑄠𑄉𑄧𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄝𑄨𑄛𑄧𑄇𑄁 𑄃𑄛𑄌𑄠𑄉𑄧𑄟𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄇𑄧𑄟𑄧𑄝𑄌𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄝𑄨𑄛𑄧𑄇𑄁 𑄃𑄛𑄌𑄠𑄉𑄧𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄝𑄨𑄛𑄧𑄇𑄁 𑄃𑄛𑄌𑄠𑄉𑄧𑄟𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄢𑄫𑄛𑄧𑄝𑄌𑄢𑄁 ...𑄛𑄬... 𑄃𑄢𑄫𑄛𑄧𑄝𑄌𑄢𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄝𑄨𑄛𑄧𑄇𑄁 𑄃𑄛𑄌𑄠𑄉𑄧𑄟𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄨𑄠𑄙𑄟𑄳𑄟𑄝𑄨𑄛𑄧𑄇𑄇𑄗𑄧 𑄚𑄨𑄑𑄳𑄒𑄨𑄖𑄧𑅁

𑄽𑅁 𑄥𑄖𑄳𑄖𑄟𑄝𑄉𑄳𑄉𑄮

(𑄽𑄸) 𑄷𑄶𑅁 𑄝𑄨𑄛𑄧𑄇𑄮 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨𑄇𑄗𑄧

𑄷𑄶𑄷𑅁 𑄝𑄨𑄛𑄧𑄇𑄮 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄖𑄥𑄳𑄥 𑄝𑄨𑄛𑄧𑄇𑄮 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄥𑄳𑄥 𑄝𑄨𑄛𑄧𑄇𑄮 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄖𑄥𑄳𑄥 𑄖𑄥𑄳𑄥𑄬𑄝 𑄚𑄖𑄳𑄗𑄨 𑄘𑄪𑄇𑄳𑄈𑄥𑄳𑄥 𑄃𑄚𑄳𑄖𑄇𑄨𑄢𑄨𑄠𑄧 𑄚𑄖𑄳𑄗𑄨 𑄝𑄑𑄳𑄑𑄪𑄛𑄌𑄳𑄍𑄬𑄘𑄮 𑄚𑄖𑄳𑄗𑄨 𑄃𑄚𑄪𑄛𑄧𑄘𑄧𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑄧𑄚𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄝𑄨𑄛𑄧𑄇𑄮 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄝𑄨𑄛𑄧𑄇𑄮𑄖𑄨 𑄝𑄧 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨 𑄝𑄧 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨 𑄝𑄧 𑄝𑄨𑄛𑄧𑄇𑄮𑄖𑄨 𑄝𑄧 𑄆𑄖𑄬 𑄆𑄇𑄑𑄳𑄒𑄬 𑄥𑄟𑄬 𑄥𑄟𑄞𑄧𑄉𑄬 𑄖𑄎𑄳𑄎𑄧𑄖𑄬𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄝𑄨𑄛𑄧𑄇𑄮 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄝𑄨𑄛𑄧𑄇𑄮 𑄌 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮 𑄌 𑄝𑄨𑄛𑄧𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮 𑄌 𑄝𑄨𑄛𑄧𑄇𑄮 𑄌 𑄥𑄦𑄉𑄖𑄧 𑄥𑄦𑄎𑄧𑄖𑄧 𑄥𑄁𑄥𑄑𑄳𑄒𑄧 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄧

𑄃𑄬𑄇𑄪𑄛𑄳𑄛𑄘𑅅 𑄃𑄬𑄇𑄚𑄨𑄢𑄮𑄙𑅅 𑄃𑄬𑄇𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄃𑄬𑄇𑅅𑄢𑄟𑄳𑄟𑄕𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄤𑄨𑄛𑅅𑄇𑄮 𑄤𑄨𑄛𑅅𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄐𑄳𑄐𑄬𑄤 𑄃𑄇𑄪𑄥𑄣𑄁 𑄥𑄮 𑄃𑄇𑄪𑄥𑄣𑄥𑄳𑄥 𑄤𑄨𑄛𑅅𑄇𑄮, 𑄖𑄐𑄳𑄐𑄬𑄤 𑄇𑄪𑄥𑄣𑄁 𑄥𑄮 𑄇𑄪𑄥𑄣𑄥𑄳𑄥 𑄤𑄨𑄛𑅅𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄤𑄨𑄛𑅅𑄇𑄮 𑄤𑄨𑄛𑅅𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄡𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄛𑅅𑄕𑄁 𑄦𑄚𑄖𑄨 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄚𑄨𑄢𑄡𑄬 𑄛𑄌𑄳𑄌𑄖𑄨, 𑄡𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄘𑅅𑄚𑄁 𑄘𑄬𑄖𑄨 𑄖𑄬𑄚𑄬𑄤 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄉𑄳𑄉𑄬 𑄟𑄮𑄘𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄻𑄶𑄸𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄤𑄨𑄛𑅅𑄇𑄮 𑄤𑄨𑄛𑅅𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄨𑄛𑅅𑄇𑅅 𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄈𑄚𑄳𑄙𑅅 𑄃𑄢𑄫𑄛𑄨𑄚𑄮 𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄛𑄌𑄳𑄌𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄤𑄨𑄛𑅅𑄇𑅅 𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄈𑄚𑄳𑄙𑅅 𑄃𑄢𑄫𑄛𑄨𑄚𑄮 𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄛𑄌𑄳𑄌𑄡𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄤𑄨𑄛𑅅𑄇𑄮 𑄤𑄨𑄛𑅅𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮’’𑄖𑄨𑅁

𑄤𑄨𑄛𑅅𑄇𑄮 𑄤𑄨𑄛𑅅𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄥𑄖𑄳𑄖𑄟𑄤𑄉𑄳𑄉𑄮𑅁

𑄖𑄥𑄳𑄥𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄥𑄋𑄳𑄉𑄦𑄨𑄖𑅅, 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄖𑅅, 𑄌𑄬𑄖𑄥𑄨𑄇𑅅 𑄙𑄟𑄳𑄟𑅅, 𑄌𑄬𑄖𑄥𑄨𑄇𑄁 𑄘𑅅𑄚𑄁, 𑄛𑄢𑄨𑄞𑄮𑄉𑄟𑄡𑄁 𑄛𑄪𑄐𑄳𑄐𑄁 𑄤𑄓𑄳𑄔𑄖𑄨, 𑄄𑄖𑄮 𑄘𑄨𑄚𑄳𑄚𑄬𑄚 𑄖𑄖𑄳𑄗 𑄡𑅅𑄛𑄬𑄚𑄳𑄖𑄨, 𑄛𑄗𑄤𑄩 𑄇𑄟𑄳𑄟𑄤𑄨𑄛𑅅𑄇𑄮, 𑄎𑄢𑅅𑄟𑄢𑄕𑄁 𑄤𑄨𑄛𑅅𑄇𑄮, 𑄃𑄢𑄨𑄡𑄙𑄟𑄳𑄟𑄤𑄨𑄛𑅅𑄇𑄮, 𑄤𑄨𑄛𑅅𑄇𑄮 𑄤𑄨𑄛𑅅𑄇𑄙𑄟𑄳𑄟𑄙𑄟𑄳𑄟𑄮𑄖𑄨𑅁

𑄾𑅁 𑄃𑄑𑄳𑄒𑄟𑄤𑄉𑄳𑄉𑄮

(𑄽𑄻) 𑄷𑅁 𑄍𑄉𑄖𑄨𑄇𑄗𑅅

𑄻𑄶𑄹𑅁 𑄍 𑄉𑄖𑄨𑄡𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄛𑄐𑄳𑄌 𑄉𑄖𑄨𑄡𑄮 𑄤𑄪𑄖𑄳𑄖𑅅 𑄞𑄉𑄤𑄖𑅅 – 𑄚𑄨𑄢𑄡𑄮, 𑄖𑄨𑄢𑄌𑄳𑄍𑅅𑄚𑄡𑄮𑄚𑄨, 𑄛𑄬𑄖𑄳𑄖𑄨𑄤𑄨𑄥𑄡𑄮, 𑄟𑄚𑄪𑄥𑄳𑄥𑅅, 𑄘𑄬𑄤𑅅𑄖𑄨 [𑄟𑅁 𑄚𑄨𑅁 𑄷𑅁𑄷𑄻𑄹]? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁

ဟၜၢဝိ ပၜၢပ ဂဝိယ္ဂ မုတ်ာတ် ၼဂမတ် – ၽိဏယ္ဂ, တိၵပ်ဆ်ၸယ္ဂၸ်, ပေတ်ာတိမိသယ္ဂ, ၐၸုသ်သ်, ဝေမ်; ၽ္ဂ ဎ မတ ဏ မတ်ာတပ်ဖေ – ‘‘ဿ ဂဝိယ္ဂ’’တိ၊

ဿ ဂဝိယ္ဂတိ? ဘ်ၐၽိတ်၊ ၸၸု ၵ်လၵၜၢဝိၵ် [ၵ်လၵၜၢဇိၵ် (သီ၊ သ္ယ၊ ဂံ၊), ၵ်ၸၵၜၢဇၵ် (ပီ၊)] သုၵ် ပေတ်ၸ် သၐ်ၸမၐ်ၐ် သၐ်ၸၼဂ် သၐ်ၽိဂ်ၽ် သၐ်ၽိယုၵ် ပေတေဂိ သဂ ဘ်မ်ဂမိမ်ဂံ ဂပ်ဿၽိတိ? ဘ်ၐၽိတ်၊ ဟၜၢဝိ ၵ်လၵၜၢဝိၵ် ဘသုၵ် ပေတ်ၸ် သၐ်ၸမၐ်ၐ် သၐ်ၸၼဂ် သၐ်ၽိဂ်ၽ် သၐ်ၽိယုၵ် ပေတေဂိ သဂ ဘ်မ်ဂမိမ်ဂံ ဂပ်ဿၽိတိ, ၽ္ဂ ဎ မတ ဏ မတ်ာတပ်ဖေ – ‘‘ဿ ဂဝိယ္ဂ’’တိ၊

ဿ ဂဝိယ္ဂတိ? ဘ်ၐၽိတ်၊ ၸၸု မေပဝိတ်ာတိပၸိသ် ဝေမ်ၸ် သၐ်ၸမၐ်ၐ် သၐ်ၸၼဂ် သၐ်ၽိဂ်ၽ် သၐ်ၽိယုၵ် ဝေမေဂိ သဂ ဘ်မ်ဂမိမ်ဂံ ဂပ်ဿၽိတိ? ဘ်ၐၽိတ်၊ ဟၜၢဝိ မေပဝိတ်ာတိပၸိသ် ဝေမ်ၸ် သၐ်ၸမၐ်ၐ် သၐ်ၸၼဂ် သၐ်ၽိဂ်ၽ် သၐ်ၽိယုၵ် ဝေမေဂိ သဂ ဘ်မ်ဂမိမ်ဂံ ဂပ်ဿၽိတိ, ၽ္ဂ ဎ မတ ဏ မတ်ာတပ်ဖေ – ‘‘ဿ ဂဝိယ္ဂ’’တိ၊

ဿ ဂဝိယ္ဂတိ? ဘ်ၐၽိတ်၊ ၸၸု မေပဝိတ်ာတိပၸိသ် ပုပ်ဖဝေမ်တိ? ဘ်ၐၽိတ်၊ ဟၜၢဝိ မေပဝိတ်ာတိပၸိသ် ပုပ်ဖဝေမ်, ၽ္ဂ ဎ မတ ဏ မတ်ာတပ်ဖေ – ‘‘ဿ ဂဝိယ္ဂ’’တိ၊

၁၀၉၊ ၸ မတ်ာတပ်ပ် – ‘‘ဿ ဂဝိယ္ဂ’’တိ? ဘ်ၐၽိတ်၊ ၸၸု ဘတ်ာထိ ဘသုၸၵ်ယ္ဂတိ, ဘ်ၐၽိတ်၊ ဟၜၢဝိ ဘတ်ာထိ ဘသုၸၵ်ယ္ဂ, တေၸ မတ ဏ မတ်ာတပ်ဖေ – ‘‘ဿ ဂဝိယ္ဂ’’တိ၊

ဿဂဝိကထ ၽိဋ္ဌိတ်၊

၈၊ ဘၽ္ၸၸၐမဂ်ဂ္ဂ

(၇၉) ၃၊ ဘၽိတၸ်ၼမကထ

၁၀၁၊ ဘတ်ာထိ ဘၽိတၸ်ၼမ္ဂတိ? ဘ်ၐၽိတ်၊ ၵ်ၐၼမ္ဂတိ? ၸ ဟေမ် မတ်ာတပ်ဖေ ...ပေ... ဘတ်ာထိ ဘၽိတၸ်ၼမ္ဂတိ? ဘ်ၐၽိတ်၊ တူပၼမ္ဂတိ? ၸ ဟေမ် မတ်ာတပ်ဖေ ...ပေ... ဘတ်ာထိ ဘၽိတၸ်ၼမ္ဂတိ? ဘ်ၐၽိတ်၊ ဘတူပၼမ္ဂတိ? ၸ ဟေမ် မတ်ာတပ်ဖေ ...ပေ... ဘတ်ာထိ ဘၽိတၸ်ၼမ္ဂတိ? ဘ်ၐၽိတ်၊ ၵ်ၐၼမသ်သ ဎ တူပၼမသ်သ ဎ ဘၽိတဏ ဘတ်ာထိ ဘၽိတၸ်ၼမ္ဂတိ? ၸ ဟေမ်

ဗတိတပိဗေ ...ပေ... ဘတဲထိ ဘဏ်တတ်ဘၽွတိ? ဘ်ဖြဏ်တ်၊ တူပဘဗသ်သ ဃ ဘတူပဘဗသ်သ ဃ ဘဏ်တဓေ ဘတဲထိ ဘဏ်တတ်ဘၽွတိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ...၊

ဂ်ဖြဘဗသ်သ ဃ တူပဘဗသ်သ ဃ ဘဏ်တဓေ ဏတဲထိ ဘဏ်တတ်ဘၽွတိ? ဘ်ဖြဏ်တ်၊ ဟဲဗ်ပိ ဂ်ဖြဘဗသ်သ ဃ တူပဘဗသ်သ ဃ ဘဏ်တဓေ ဏတဲထိ ဘဏ်တတ်ဘၽွ, ဏွ ဃ ဗတ ဓေ ဗတိတပိဗေ – ''ဘတဲထိ ဘဏ်တတ်ဘၽွ''တိ၊ တူပဘဗသ်သ ဃ ဘတူပဘဗသ်သ ဃ ဘဏ်တဓေ ဏတဲထိ ဘဏ်တတ်ဘၽွတိ? ဘ်ဖြဏ်တ်၊ ဟဲဗ်ပိ တူပဘဗသ်သ ဃ ဘတူပဘဗသ်သ ဃ ဘဏ်တဓေ ဏတဲထိ ဘဏ်တတ်ဘၽွ, ဏွ ဃ ဗတ ဓေ ဗတိတပိဗေ – ''ဘတဲထိ ဘဏ်တတ်ဘၽွ''တိ၊

၃၀၈၊ ဘတဲထိ ဘဏ်တတ်ဘၽွတိ? ဘ်ဖြဏ်တ်၊ ပဲဗ်ဃဖိ သ် ယွဏ်, ခဏ္ဍၹဖိ သ် ဂတိ, ဘဏ္ဍၹဖိ သ် ဗိဲဗ်ဗ်တ္ဖၹဖေတိ, ဘသဖွ သွ သတိတ်ဗ်သွတိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဘတဲထိ ဘဏ်တတ်ဘၽွတိ? ဘ်ဖြဏ်တ်၊ ဘဏ်တတ်ဘၽွ ဘၽွ ဂတိ သတိတ်ဗ်သွ သံသ်တွ ယွဏ် ဗိဲဗ်ဗ်တ္ဖၹဖေတိ ဘတိတဘ်ဗပဏ္ဍၹလ်ဘတိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဘတဲထိ ဘဏ်တတ်ဘၽူပဂ် ဂဖြ်ဖြဏ်တိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဘတဲထိ ဘဏ်တတ်ဘၽူပဂ် သတိတ်တိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဘဏ်တတ်ဘဗေ သတိတ် ဇိယဏ်တိ ဇီယဏ်တိ ဖြီယဏ်တိ ဃဗဏ်တိ ဘုပပဇ္ဇဏ်တီတိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဘဏ်တတ်ဘဗေ ဘတဲထိ တူပ် ဗေဘဏ် သဲဗ်ဗ် သဓိဂ်ဏ် ဗိဲဗ်ဗ်တ္ဖဏ်တိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဘဏ်တတ်ဘၽွ ပဲဗ်ဃၽွဂ်ဏဘၽွတိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ...၊

၃၀၇၊ ဘတဲထိ ဂ်ဖြဘၽွ, ဂ်ဖြဘၽွ ဘၽွ ဂတိ သတိတ်ဗ်သွ သံသ်တွ ယွဏ် ဗိဲဗ်ဗ်တ္ဖၹဖေတိ ဘတိတဘ်ဗပဏ္ဍၹလ်ဘတိ? ဘ်ဖြဏ်တ်၊ ဘတဲထိ ဘဏ်တတ်ဘၽွ, ဘဏ်တတ်ဘၽွ ဘၽွ ဂတိ သတိတ်ဗ်သွ သံသ်တွ ယွဏ် ဗိဲဗ်ဗ်တ္ဖၹဖေတိ ဘတိတဘ်ဗပဏ္ဍၹလ်ဘတိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဘတဲထိ ဂ်ဖြဘၽူပဂ် ဂဖြ်ဖြဏ်တိ? ဘ်ဖြဏ်တ်၊ ဘတဲထိ ဘဏ်တတ်ဘၽူပဂ် ဂဖြ်ဖြဏ်တိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဘတဲထိ ဂ်ဖြဘၽူပဂ် သတိတ်တိ? ဘ်ဖြဏ်တ်၊ ဘတဲထိ ဘဏ်တတ်ဘၽူပဂ် သတိတ်တိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဂ်ဖြဘဗေ သတိတ် ဇိယဏ်တိ ဇီယဏ်တိ ဖြီယဏ်တိ ဃဗဏ်တိ ဘုပပဇ္ဇဏ်တီတိ? ဘ်ဖြဏ်တ်၊ ဘဏ်တတ်ဘဗေ သတိတ် ဇိယဏ်တိ ဇီယဏ်တိ ဖြီယဏ်တိ ဃဗဏ်တိ ဘုပပဇ္ဇဏ်တီတိ? ဏ ဓေဗ် ဗတိတပိဗေ ...ပေ... ဂ်ဖြဘဗေ ဘတဲထိ တူပ် ဗေဘဏ် သဲဗ်ဗ် သဓိဂ်ဏ် ဗိဲဗ်ဗ်တ္ဖဏ်တိ? ဘ်ဖြဏ်တ်၊ ဘဏ်တတ်ဘဗေ ဘတဲထိ တူပ် ဗေဘဏ် သဲဗ်ဗ် သဓိဂ်ဏ်

ဗိဘ်ဘ်ဗာဆတ်တိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ကြဖဘမ္ဓ ပဘ်ဗမ္ဓကြတဘမ္ဓတိ?
ဘ်ဖဆတ်။ ဘဆတဏ်ဘမ္ဓ ပဘ်ဗမ္ဓကြတဘမ္ဓတိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ...။

ဘတ်ထိ ဓူပဘမ္ဓ, ဓူပဘမ္ဓ ဘမ္ဓ ဂတိ သတ်တ်မ်သွ သံသံတွ ယွဆိ ဗိဘ်ဘ်ဗာဆဲဆိတိ ဘတ်တဘ်မပဆဲလ်ဘတိ? ဘ်ဖဆတ်။ ဘတ်ထိ ဘဆတဏ်ဘမ္ဓ, ဘဆတဏ်ဘမ္ဓ ဘမ္ဓ ဂတိ သတ်တ်မ်သွ သံသံတွ ယွဆိ ဗိဘ်ဘ်ဗာဆဲဆိတိ ဘတ်တဘ်မပဆဲလ်ဘတိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဘတ်ထိ ဓူပဘမူပဂ် ကဖ်ဖဆတ်တိ? ဘ်ဖဆတ်။ ဘတ်ထိ ဘဆတဏ်ဘမူပဂ် ကဖ်ဖဆတ်တိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဘတ်ထိ ဓူပဘမူပဂ် သတ်တ်တိ? ဘ်ဖဆတ်။ ဘတ်ထိ ဘဆတဏ်ဘမူပဂ် သတ်တ်တိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဓူပဘမေ သတ်တ် ဒယဆတ် ဒီယဆတ် ဖီယဆတ် ၁မဆတ် ဘုပပဒိဓဆတီတိ? ဘ်ဖဆတ်။ ဘဆတဏ်ဘမေ သတ်တ် ဒယဆတ် ဒီယဆတ် ဖီယဆတ် ၁မဆတ် ဘုပပဒိဓဆတီတိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဓူပဘမေ ဘတ်ထိ ဓူပ် မေဘဆ သဘ်ဘ် သဇဂ်တ ဗိဘ်ဘ်ဗာဆတ်တိ? ဘ်ဖဆတ်။ ဘဆတဏ်ဘမေ ဘတ်ထိ ဓူပ် မေဘဆ သဘ်ဘ် သဇဂ်တ ဗိဘ်ဘ်ဗာဆတ်တိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဓူပဘမ္ဓ ပဘ်ဗမ္ဓကြတဘမ္ဓတိ? ဘ်ဖဆတ်။ ဘဆတဏ်ဘမ္ဓ ပဘ်ဗမ္ဓကြတဘမ္ဓတိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ...။

ဘတ်ထိ ဘဓူပဘမ္ဓ, ဘဓူပဘမ္ဓ ဘမ္ဓ ဂတိ သတ်တ်မ်သွ သံသံတွ ယွဆိ ဗိဘ်ဘ်ဗာဆဲဆိတိ ဘတ်တဘ်မပဆဲလ်ဘတိ? ဘ်ဖဆတ်။ ဘတ်ထိ ဘဆတဏ်ဘမ္ဓ, ဘဆတဏ်ဘမ္ဓ ဘမ္ဓ ဂတိ သတ်တ်မ်သွ သံသံတွ ယွဆိ ဗိဘ်ဘ်ဗာဆဲဆိတိ ဘတ်တဘ်မပဆဲလ်ဘတိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဘတ်ထိ ဘဓူပဘမူပဂ် ကဖ်ဖဆတ်တိ? ဘ်ဖဆတ်။ ဘတ်ထိ ဘဆတဏ်ဘမူပဂ် ကဖ်ဖဆတ်တိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဘတ်ထိ ဘဓူပဘမူပဂ် သတ်တ်တိ? ဘ်ဖဆတ်။ ဘတ်ထိ ဘဆတဏ်ဘမူပဂ် သတ်တ်တိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဘဓူပဘမေ သတ်တ် ဒယဆတ် ဒီယဆတ် ဖီယဆတ် ၁မဆတ် ဘုပပဒိဓဆတီတိ? ဘ်ဖဆတ်။ ဘဆတဏ်ဘမေ သတ်တ် ဒယဆတ် ဒီယဆတ် ဖီယဆတ် ၁မဆတ် ဘုပပဒိဓဆတီတိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဘဓူပဘမေ ဘတ်ထိ မေဘဆ သဘ်ဘ် သဇဂ်တ ဗိဘ်ဘ်ဗာဆတ်တိ? ဘ်ဖဆတ်။ ဘဆတဏ်ဘမေ ဘတ်ထိ မေဘဆ သဘ်ဘ် သဇဂ်တ ဗိဘ်ဘ်ဗာဆတ်တိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... ဘဓူပဘမ္ဓ ၁တုမ္ဓကြတဘမ္ဓတိ? ဘ်ဖဆတ်။ ဘဆတဏ်ဘမ္ဓ ၁တုမ္ဓကြတဘမ္ဓတိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ...။

၁၀၈။ ဘတ်ထိ ဘဆတဏ်ဘမ္ဓတိ? ဘ်ဖဆတ်။ သပ်ဗေသဘ်ဗေမ သတ်တ်ဆ ဘတ်ထိ ဘဆတဏ်ဘမ္ဓတိ? ဃ ဂေမ် မတ်တပ်ဗ ...ပေ... သပ်ဗေသဘ်ဗေမ

သတ္တာနံ နတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ ဟဉ္စိ သဗ္ဗေသညေဝ သတ္တာနံ နတ္ထိ အန္တရာဘဝေါ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အတ္ထိ အန္တရာဘဝေါ’’တိ။

အတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ အာနန္တရိယဿ ပုဂ္ဂလဿ အတ္ထိ အန္တရာဘဝေါတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… အာနန္တရိယဿ ပုဂ္ဂလဿ နတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ ဟဉ္စိ အာနန္တရိယဿ ပုဂ္ဂလဿ နတ္ထိ အန္တရာဘဝေါ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အတ္ထိ အန္တရာဘဝေါ’’တိ။

န အာနန္တရိယဿ ပုဂ္ဂလဿ အတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ အာနန္တရိယဿ ပုဂ္ဂလဿ အတ္ထိ အန္တရာဘဝေါတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… အာနန္တရိယဿ ပုဂ္ဂလဿ နတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ န အာနန္တရိယဿ ပုဂ္ဂလဿ နတ္ထိ အန္တရာဘဝေါတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… နိရယူပဂဿ ပုဂ္ဂလဿ…ပေ… အသညသတ္တူပဂဿ ပုဂ္ဂလဿ …ပေ… အရူပူပဂဿ ပုဂ္ဂလဿ အတ္ထိ အန္တရာဘဝေါတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… အရူပူပဂဿ ပုဂ္ဂလဿ နတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ ဟဉ္စိ အရူပူပဂဿ ပုဂ္ဂလဿ နတ္ထိ အန္တရာဘဝေါ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘အတ္ထိ အန္တရာဘဝေါ’’တိ။

န အရူပူပဂဿ ပုဂ္ဂလဿ အတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ အရူပူပဂဿ ပုဂ္ဂလဿ အတ္ထိ အန္တရာဘဝေါတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… အရူပူပဂဿ ပုဂ္ဂလဿ နတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ န အရူပူပဂဿ ပုဂ္ဂလဿ နတ္ထိ အန္တရာဘဝေါတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

၅၀၈။ န ဝတ္တဗ္ဗံ အတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ နနု အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂလော အတ္ထီတိ? အာမန္တာ။ ဟဉ္စိ အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂလော အတ္ထိ, တေန ဝတ ရေ [နော စ ဝတ ရေ (သီ၊ က၊), နော ဝတ ရေ (သျာ၊)] ဝတ္တဗ္ဗေ – ‘‘အတ္ထိ အန္တရာဘဝေါ’’တိ။

အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂလော အတ္ထီတိ ကတွာ အတ္ထိ အန္တရာဘဝေါတိ? အာမန္တာ။ ဥပဟစ္စပရိနိဗ္ဗာယီ ပုဂ္ဂလော အတ္ထီတိ ကတွာ အတ္ထိ ဥပဟစ္စဘဝေါတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… အန္တရာပရိနိဗ္ဗာယီ ပုဂ္ဂလော

𑄃𑄖𑄴𑄗𑄩𑄖𑄨 𑄇𑄖𑄳𑄤𑅅 𑄃𑄖𑄴𑄗𑄨 𑄃𑄚𑄴𑄖𑄢𑅅𑄞𑄤𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄥𑄋𑄴𑄈𑅅𑄢𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄡𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮 ...𑄛𑄬 ... 𑄥𑄥𑄋𑄴𑄈𑅅𑄢𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄡𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄃𑄖𑄴𑄗𑄩𑄖𑄨 𑄇𑄖𑄳𑄤𑅅 𑄃𑄖𑄴𑄗𑄨 𑄥𑄥𑄋𑄴𑄈𑅅𑄢𑄞𑄤𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄚𑄴𑄖𑄢𑅅𑄞𑄤𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄾𑅁 𑄃𑄑𑄴𑄒𑄟𑄤𑄉𑄴𑄉𑄮

(𑄽𑄻) 𑄹𑅁 𑄇𑅅𑄟𑄉𑄪𑄕𑄇𑄗𑅅

𑄻𑄺𑄶𑅁 𑄛𑄐𑄴𑄌𑄬𑄤 𑄇𑅅𑄟𑄉𑄪𑄕𑅅 𑄇𑅅𑄟𑄙𑅅𑄖𑄫𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄴𑄗𑄨 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄮 𑄍𑄚𑄴𑄘𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄖𑄴𑄗𑄨 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄮 𑄍𑄚𑄴𑄘𑄮, 𑄚𑄮 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄐𑄴𑄌𑄬𑄤 𑄇𑅅𑄟𑄉𑄪𑄕𑅅 𑄇𑅅𑄟𑄙𑅅𑄖𑄫’’𑄖𑄨𑅁 𑄚𑄚𑄪 𑄃𑄖𑄴𑄗𑄨 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄮 𑄢𑅅𑄉𑄮 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄮 𑄍𑄚𑄴𑄘𑄮 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄮 𑄍𑄚𑄴𑄘𑄢𑅅𑄉𑄮 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄮 𑄥𑄋𑄴𑄇𑄛𑄴𑄛𑄮 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄮 𑄢𑅅𑄉𑄮 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄮 𑄥𑄋𑄴𑄇𑄛𑄴𑄛𑄢𑅅𑄉𑄮 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑅅 𑄛𑄩𑄖𑄨 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄁 𑄥𑄮𑄟𑄚𑄥𑄴𑄥𑄁 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄁 𑄛𑄩𑄖𑄨𑄥𑄮𑄟𑄚𑄥𑄴𑄥𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄖𑄴𑄗𑄨 𑄖𑄛𑄴𑄛𑄑𑄨𑄥𑄁𑄡𑄪𑄖𑄴𑄖𑄁 𑄛𑄩𑄖𑄨𑄥𑄮𑄟𑄚𑄥𑄴𑄥𑄁, 𑄚𑄮 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄐𑄴𑄌𑄬𑄤 𑄇𑅅𑄟𑄉𑄪𑄕𑅅 𑄇𑅅𑄟𑄙𑅅𑄖𑄫’’𑄖𑄨𑅁

𑄛𑄐𑄴𑄌𑄬𑄤 𑄇𑅅𑄟𑄉𑄪𑄕𑅅 𑄇𑅅𑄟𑄙𑅅𑄖𑄫𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄁 𑄌𑄇𑄴𑄈𑄪 𑄚 𑄇𑅅𑄟𑄙𑅅𑄖𑄫𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄁 𑄥𑄮𑄖𑄁 ...𑄛𑄬 ... 𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄁 𑄊𑅅𑄚𑄁 ...𑄛𑄬 ... 𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄁 𑄎𑄨𑄤𑄴𑄦𑅅 ...𑄛𑄬 ... 𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄁 𑄇𑅅𑄡𑄮 ...𑄛𑄬 ... 𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄁 𑄟𑄚𑄮 𑄚 𑄇𑅅𑄟𑄙𑅅𑄖𑄫𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄁 𑄟𑄚𑄮 𑄚 𑄇𑅅𑄟𑄙𑅅𑄖𑄫𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 –

‘‘𑄛𑄐𑄴𑄌 𑄇𑅅𑄟𑄉𑄪𑄕𑅅 𑄣𑄮𑄇𑄬, 𑄟𑄚𑄮𑄍𑄑𑄴𑄒𑅅 𑄛𑄤𑄬𑄘𑄨𑄖𑅅;
𑄆𑄖𑄴𑄗 𑄍𑄚𑄴𑄘𑄁 𑄤𑄨𑄢𑅅𑄎𑄬𑄖𑄳𑄤𑅅, 𑄆𑄤𑄁 𑄘𑄪𑄇𑄴𑄈𑅅 𑄛𑄟𑄪𑄌𑄴𑄌𑄖𑄩’’𑄖𑄨 [𑄥𑄪𑅁 𑄚𑄨𑅁 𑄷𑄽𑄹; 𑄥𑄁𑅁 𑄚𑄨𑅁 𑄷.𑄹𑄶]𑅁

𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚𑄬𑄤 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄟𑄚𑄪𑄥𑄴𑄥𑅅𑄚𑄁 𑄟𑄚𑄮 𑄚 𑄇𑅅𑄟𑄙𑅅𑄖𑄫’’𑄖𑄨𑅁

၁၇၇။ ပဝိဘေမ ကာယဂုဏ် ကာယဝ်တုတိ? ဘာဖဆက်တာ။ ကာယဂုဏ် ဘဖွ ဂတိ သတာတာမ်သွ် သံသံတွ် ယွဏ် မိဝိဝိဟာဏ်ဏ်တိ ဘာတာတဘ်မပဏ်လ်ဘတိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ဘာတာထိ ကာယဂုဖူပဂံ ကဖဲဖဆက်တိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ဘာတာထိ ကာယဂုဖူပဂံ သတာတာတိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ကာယဂုဖော သတာတာ ဒိယဆက်တိ ဒီယဆက်တိ ဖိယဆက်တိ ဝမဆက်တိ ဘုပပတ္တိဒဆက်တိတိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ကာယဂုဖော ဘာတာထိ တူပ် မောဏ် သဝိဝ် သဇိဂိဏ် မိဝိဝိဟာဆက်တိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ကာယဂုဏ် ပဝိဝဖွကဏဘဖွတိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ကာယဂုဖော သဖဲဖဲသဖဲဖုဘဝ် ဘုပဲပတ္တိဒဆက်တိ, ပဝဲဘေကသဖဲဖုဘဝ် ဘုပဲပတ္တိဒဆက်တိ, သံမကယုဂံ ဘုပဲပတ္တိဒတိတိ? ဆ ဖေမံ မတာတပဲပေ ...ပေ...။

ကာယဝ်တု ဘဖွ ဂတိ သတာတာမ်သွ် သံသံတွ် ယွဏ် မိဝိဝိဟာဏ်ဏ်တိ ဘာတာတဘ်မပဏ်လ်ဘတိ? ဘာဖဆက်တာ။ ကာယဂုဏ် ဘဖွ ဂတိ သတာတာမ်သွ် သံသံတွ် ယွဏ် မိဝိဝိဟာဏ်ဏ်တိ ဘာတာတဘ်မပဏ်လ်ဘတိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ဘာတာထိ ကာယဝ်တူပဂံ ကဖဲဖဆက်တိ? ဘာဖဆက်တာ။ ဘာတာထိ ကာယဂုဖူပဂံ ကဖဲဖဆက်တိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ဘာတာထိ ကာယဝ်တူပဂံ သတာတာတိ? ဘာဖဆက်တာ။ ဘာတာထိ ကာယဂုဖူပဂံ သတာတာတိ? ဆ ဖေမံ မတာတပဲပေ ...ပေ...။

ကာယဝ်တုယံ သတာတာ ဒိယဆက်တိ ဒီယဆက်တိ ဖိယဆက်တိ ဝမဆက်တိ ဘုပပတ္တိဒဆက်တိတိ? ဘာဖဆက်တာ။ ကာယဂုဖော သတာတာ ဒိယဆက်တိ ဒီယဆက်တိ ဖိယဆက်တိ ဝမဆက်တိ ဘုပပတ္တိဒဆက်တိတိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ကာယဝ်တုယံ ဘာတာထိ တူပ် မောဏ် သဝိဝ် သဇိဂိဏ် မိဝိဝိဟာဆက်တိ? ဘာဖဆက်တာ။ ကာယဂုဖော ဘာတာထိ တူပ် မောဏ် သဝိဝ် သဇိဂိဏ် မိဝိဝိဟာဆက်တိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ကာယဝ်တု ပဝိဝဖွကဏဘဖွတိ? ဘာဖဆက်တာ။ ကာယဂုဏ် ပဝိဝဖွကဏဘဖွတိ? ဆ ဖေမံ မတာတပဲပေ ...ပေ... ကာယဝ်တုယံ သဖဲဖဲသဖဲဖုဘဝ် ဘုပဲပတ္တိဒဆက်တိ, ပဝဲဘေကသဖုဘဝ် ဘုပဲပတ္တိဒဆက်တိ, သံမကယုဂံ ဘုပဲပတ္တိဒတိတိ? ဘာဖဆက်တာ။ ကာယဂုဖော သဖဲဖဲသဖဲဖုဘဝ် ဘုပဲပတ္တိဒဆက်တိ, ပဝဲဘေကသဖဲဖုဘဝ် ဘုပဲပတ္တိဒဆက်တိ, သံမကယုဂံ ဘုပဲပတ္တိဒတိတိ? ဆ ဖေမံ မတာတပဲပေ ...ပေ...။

၁၇၃။ ဆ မတာတပဲပံ – ''ပဝိဘေမ ကာယဂုဏ် ကာယဝ်တူ''တိ? ဘာဖဆက်တာ။ ဆဆု မုတာတ ဘဂမတာ – ''ပဝိဝိဖေ, ဘိကာဂမေ, ကာယဂုဏ်! ကတဖေ ပဝိဝ? ဝကာဂုမိဝိဘေယျ တူပ် ဘာဏ်ဏ် ကဆက်တ ဖဆက်ပ် ပိယတူပ် ကာယူပသံဂိတ် ဏဒဆက်ယံ, သွ်တမိဝိဘေယျ သဘဲဘဲ ...ပေ... ဃဏ်ဆမိဝိဘေယျ ဂဆက်ဝ ...ပေ... ဒိမဂံမိဝိဘေယျ ဏသံ ...ပေ... ကာယမိဝိဘေယျ ဖွဏ်ဏ်ပဲပံ ဘာဏ်ဏ် ကဆက်တ ဖဆက်ပ် ပိယတူပ်

ကြဖူပသံဂိတ် ဇဒဏီယ – ဘိမေ ဂ္ဂ, ဒိကြဂမေ, ပဆ်ဥ ကြဖဂုဖ်''တိ၊ ဘတ်ထေမ သုတ်တဏ်တွတိ ? ဘ်ဖဏ်တ်၊ တေဏ ဂိ ပဆ်ဝေမ ကြဖဂုဖ် ကြဖဢ်တူတိ၊

ကြဖဂုဖကထ် ဏိဇ္ဇဇိတ်၊

၈၊ ဘဇ္ဇဇဖမဂ်ဂွ

(၇၁) ၉၊ ကြဖကထ်

၈၇၇၊ ပဆ်ဝေမ်ယတဏ် ကြဖ်တိ ? ဘ်ဖဏ်တ်၊ ဏဏု ဘတ်ထိ တပ်ပဇ္ဇသံယုတ်တွ ဆဏ်ဝ္ဂတိ ? ဘ်ဖဏ်တ်၊ ဂဆ်ဝိ ဘတ်ထိ တပ်ပဇ္ဇသံယုတ်တွ ဆဏ်ဝ္ဂ, ဏွ ဥ မတ ဇေ မတ်တပိပေ – ''ပဆ်ဝေမ်ယတဏ် ကြဖ်''တိ၊ ဏဏု ဘတ်ထိ တပ်ပဇ္ဇသံယုတ်တွ ဏ်ဂွ တပ်ပဇ္ဇသံယုတ်တွ ဆဏ်ဝ္ဂ တပ်ပဇ္ဇသံယုတ်တွ ဆဏ်ဝဏ်ဂွ တပ်ပဇ္ဇသံယုတ်တွ သဇ်ကပ်ပွ တပ်ပဇ္ဇသံယုတ်တွ ဏ်ဂွ တပ်ပဇ္ဇသံယုတ်တွ သဇ်ကပ်ပဏ်ဂွ တပ်ပဇ္ဇသံယုတ်တ် ပီတိ တပ်ပဇ္ဇသံယုတ်တံ သွ်ဖဏသ်သံ တပ်ပဇ္ဇသံယုတ်တံ ပီတိသွ်ဖဏသ်သဏ်တိ ? ဘ်ဖဏ်တ်၊ ဂဆ်ဝိ ဘတ်ထိ တပ်ပဇ္ဇသံယုတ်တံ ပီတိသွ်ဖဏသ်သံ, ဏွ ဥ မတ ဇေ မတ်တပိပေ – ''ပဆ်ဝေမ်ယတဏ် ကြဖ်''တိ၊

၈၇၉၊ ဏ မတ်တပိပံ – ''ပဆ်ဝေမ်ယတဏ် ကြဖ်''တိ ? ဘ်ဖဏ်တ်၊ ဏဏု မုတ်တံ ဒဂမတ် – ''ပဆ်ဝိမေ, ဒိကြဂမေ, ကြဖဂုဖ်! ကတမေ ပဆ်ဥ ? ဥကြဂုမိဆ်ဇေယျ တူပ် ...ပေ... ကြယမိဆ်ဇေယျ ဖွဇ္ဇဇပိပ် ဘိဇ္ဇဇ ကဏ်တ် ဖဏ်ပ် ပိယတူပ် ကြဖူပသံဂိတ် ဇဒဏီယ – ဘိမေ ဂ္ဂ, ဒိကြဂမေ, ပဆ်ဥ ကြဖဂုဖ်''တိ၊ ဘတ်ထေမ သုတ်တဏ်တွတိ ? ဘ်ဖဏ်တ်၊ တေဏ ဂိ ပဆ်ဝေမ်ယတဏ် ကြဖ်တိ၊

ပဆ်ဝေမ်ယတဏ် ကြဖ်တိ ? ဘ်ဖဏ်တ်၊ ဏဏု မုတ်တံ ဒဂမတ် – ''ပဆ်ဝိမေ, ဒိကြဂမေ, ကြဖဂုဖ်! ကတမေ ပဆ်ဥ ? ဥကြဂုမိဆ်ဇေယျ တူပ် ...ပေ... ကြယမိဆ်ဇေယျ ဖွဇ္ဇဇပိပ် ဘိဇ္ဇဇ ကဏ်တ် ဖဏ်ပ် ပိယတူပ် ကြဖူပသံဂိတ် ဇဒဏီယ – ဘိမေ ဂ္ဂ, ဒိကြဂမေ, ပဆ်ဥ ကြဖဂုဖ်၊ ဘပိ ဥ, ဒိကြဂမေ, ဏေတေ ကြဖ် ကြဖဂုဖ် ဏ်ဖေတေ ဘဇိယသ်သ မိဏယေ မုဝ်ဥ''ဏ်တိ –

''သဇ်ကပ်ပဏ်ဂွ ပုဇိသသ်သ ကြဖွ,
ဏ တေ ကြဖ် ယဏ် ဝိတြ်ဏ် လွဂေ;
သဇ်ကပ်ပဏ်ဂွ ပုဇိသသ်သ ကြဖွ,
တိဇ္ဇဇဏ်တိ ဝိတြ်ဏ် တထေမ လွဂေ;

ဘာလေတဲထ ငီဏ ဓိဆယဏ်တိ ဿဏ်ာ''ဏ်တိ [ဘ၊ ဏ၊ ၁၊၁၇ ဏ်ပဲပေငိဂသုတဲတေ]၊

ဘတဲထေမ သုတဲတဏ်တွတိ ? ဘ်ဖဏ်တ်၊ တေဏ ဂိ ဏ မတဲတပဲပ် – ''ပခဲဗေမ်ယတဏ် ကဖ်''တိ၊

ကဖဂထ် ဏ်ဋ္ဌဋ်တ်၊

၈၊ ဘဋ္ဌဏဖမဂ်ဂွ

(၇၇) ၁၊ တူပငဲတုဂထ်

၁၅၁၊ တူပိဏ္ဍ် ဂဖဲဖ် တူပငဲတူတိ ? ဘ်ဖဏ်တ်၊ တူပ် ဘမွ ဂတိ သတဲတ်မ်သွ သံသံတွ် ယွဏ် ဓိခဲဢ်ဏဋ္ဌဋ်တိ ဘတဲတဘ်မပဋ်လ်ဘတိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... ဘတဲထိ တူပူပဂ် ဂဖဲဖဏ်တိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... ဘတဲထိ တူပူပဂ် သတဲတ်တိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... တူပေ သတဲတ် ဒီယဏ်တိ ဇီယဏ်တိ ဖီယဏ်တိ ၁မဏ်တိ ဘုပပဏ္ဍဒဏ်တီတိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... တူပေ ဘတဲထိ တူပ် မေဘဏ် သခဲခဲ သခဲဂဲတ် ဓိခဲဢ်ဏဏ်တိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... တူပ် ပခဲ၁မွဂ်တဘမွတိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ...၊

တူပငဲတု ဘမွ ဂတိ ...ပေ ... ဘတဲတဘ်မပဋ်လ်ဘတိ ? ဘ်ဖဏ်တ်၊ တူပ် ဘမွ ဂတိ ...ပေ ... ဘတဲတဘ်မပဋ်လ်ဘတိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... ဘတဲထိ တူပငဲတူပဂ် ဂဖဲဖဏ်တိ ? ဘ်ဖဏ်တ်၊ ဘတဲထိ တူပူပဂ် ဂဖဲဖဏ်တိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... ဘတဲထိ တူပငဲတူပဂ် သတဲတ်တိ ? ဘ်ဖဏ်တ်၊ ဘတဲထိ တူပူပဂ် သတဲတ်တိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ...၊

တူပငဲတုယ် သတဲတ် ဒီယဏ်တိ ဇီယဏ်တိ ဖီယဏ်တိ ၁မဏ်တိ ဘုပပဏ္ဍဒဏ်တီတိ ? ဘ်ဖဏ်တ်၊ တူပေ သတဲတ် ဒီယဏ်တိ ဇီယဏ်တိ ဖီယဏ်တိ ၁မဏ်တိ ဘုပပဏ္ဍဒဏ်တီတိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... တူပငဲတုယ် ဘတဲထိ တူပ် မေဘဏ် သခဲခဲ သခဲဂဲတ် ဓိခဲဢ်ဏဏ်တိ ? ဘ်ဖဏ်တ်၊ တူပေ ဘတဲထိ တူပ် မေဘဏ် သခဲခဲ သခဲဂဲတ် ဓိခဲဢ်ဏဏ်တိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ... တူပငဲတု ပခဲ၁မွဂ်တဘမွတိ ? ဘ်ဖဏ်တ်၊ တူပ် ပခဲ၁မွဂ်တဘမွတိ ? ဏ ဂေမ် မတဲတပဲပေ ...ပေ ...၊

𑄻𑄸𑄼𑅁 𑄢𑄫𑄛𑄨𑄚𑄁 𑄙𑄟𑄴𑄟𑄧𑄚𑄁 𑄢𑄫𑄛𑄙𑄧𑄖𑄪, 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄃𑄖𑄴𑄗𑄨 𑄢𑄫𑄛𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄧𑄤 𑄇𑄧𑄟𑄙𑄧𑄖𑄪, 𑄥𑄧 𑄢𑄫𑄛𑄙𑄧𑄖𑄫𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄧𑄤 𑄇𑄧𑄟𑄙𑄧𑄖𑄪, 𑄥𑄧 𑄢𑄫𑄛𑄙𑄧𑄖𑄫𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄧𑄟𑄞𑄤𑄬𑄚 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄘𑄴𑄤𑄩𑄦𑄨 𑄞𑄤𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮 𑄦𑄮𑄖𑄨 – 𑄇𑄧𑄟𑄞𑄤𑄬𑄚 𑄌 𑄢𑄫𑄛𑄞𑄤𑄬𑄚 𑄌𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁

𑄢𑄫𑄛𑄙𑄧𑄖𑄪𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄾𑅁 𑄃𑄑𑄴𑄒𑄟𑄤𑄉𑄴𑄉𑄮

(𑄽𑄾) 𑄼𑅁 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄇𑄗𑄧

𑄻𑄸𑄽𑅁 𑄃𑄢𑄫𑄛𑄨𑄚𑄁 𑄙𑄟𑄴𑄟𑄧𑄚𑄁 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄫𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄤𑄬𑄘𑄚𑄧 𑄞𑄤𑄮 𑄉𑄖𑄨 𑄥𑄖𑄴𑄖𑄧𑄤𑄧𑄥𑄮 𑄥𑄁𑄥𑄧𑄢𑄤𑄑𑄴𑄑𑄁 𑄠𑄮𑄚𑄨 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄑𑄴𑄒𑄨𑄖𑄨 𑄃𑄖𑄴𑄖𑄞𑄧𑄤𑄛𑄑𑄨𑄣𑄧𑄞𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄚𑄫𑄛𑄉𑄁 𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄚𑄫𑄛𑄉𑄧 𑄥𑄖𑄴𑄖𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄖𑄴𑄖𑄧 𑄎𑄧𑄠𑄚𑄴𑄖𑄨 𑄎𑄩𑄠𑄚𑄴𑄖𑄨 𑄟𑄩𑄠𑄚𑄴𑄖𑄨 𑄌𑄤𑄚𑄴𑄖𑄨 𑄅𑄛𑄛𑄎𑄴𑄎𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑄧𑄠 𑄃𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄚𑄧 𑄥𑄐𑄴𑄐𑄧 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑄧 𑄌𑄖𑄪𑄤𑄮𑄇𑄧𑄢𑄞𑄤𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪 𑄞𑄤𑄮 𑄉𑄖𑄨 ...𑄛𑄬... 𑄃𑄖𑄴𑄖𑄞𑄧𑄤𑄛𑄑𑄨𑄣𑄧𑄞𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄤𑄬𑄘𑄚𑄧 𑄞𑄤𑄮 𑄉𑄖𑄨 ...𑄛𑄬... 𑄃𑄖𑄴𑄖𑄞𑄧𑄤𑄛𑄑𑄨𑄣𑄧𑄞𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄫𑄛𑄉𑄁 𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄚𑄫𑄛𑄉𑄁 𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄫𑄛𑄉𑄧 𑄥𑄖𑄴𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄚𑄫𑄛𑄉𑄧 𑄥𑄖𑄴𑄖𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄥𑄖𑄴𑄖𑄧 𑄎𑄧𑄠𑄚𑄴𑄖𑄨 𑄎𑄩𑄠𑄚𑄴𑄖𑄨 𑄟𑄩𑄠𑄚𑄴𑄖𑄨 𑄌𑄤𑄚𑄴𑄖𑄨 𑄅𑄛𑄛𑄎𑄴𑄎𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄖𑄴𑄖𑄧 𑄎𑄧𑄠𑄚𑄴𑄖𑄨 𑄎𑄩𑄠𑄚𑄴𑄖𑄨 𑄟𑄩𑄠𑄚𑄴𑄖𑄨 𑄌𑄤𑄚𑄴𑄖𑄨 𑄅𑄛𑄛𑄎𑄴𑄎𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄃𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄚𑄧 𑄥𑄐𑄴𑄐𑄧 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄤𑄬𑄘𑄚𑄧𑄠 𑄃𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄚𑄧 𑄥𑄐𑄴𑄐𑄧 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪 𑄌𑄖𑄪𑄤𑄮𑄇𑄧𑄢𑄞𑄤𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄤𑄬𑄘𑄚𑄧 𑄌𑄖𑄪𑄤𑄮𑄇𑄧𑄢𑄞𑄤𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄽𑄾𑅁 𑄃𑄢𑄫𑄛𑄨𑄚𑄮 𑄙𑄟𑄴𑄟𑄧 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪, 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄃𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄚𑄧 𑄥𑄐𑄴𑄐𑄧 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄴𑄤𑄬𑄤 𑄇𑄧𑄟𑄙𑄧𑄖𑄪, 𑄥𑄧 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄫𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄴𑄤𑄬𑄤 𑄇𑄧𑄟𑄙𑄧𑄖𑄪, 𑄥𑄧 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄫𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄘𑄴𑄤𑄩𑄦𑄨 𑄙𑄧𑄖𑄫𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮 𑄦𑄮𑄖𑄨 – 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄌 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄌𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄢𑄫𑄛𑄨𑄚𑄮 𑄙𑄟𑄴𑄟𑄧 𑄢𑄫𑄛𑄙𑄧𑄖𑄪, 𑄃𑄢𑄫𑄛𑄨𑄚𑄮 𑄙𑄟𑄴𑄟𑄧 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪, 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄃𑄖𑄴𑄗𑄨 𑄢𑄫𑄛𑄁 𑄤𑄬𑄘𑄚𑄧 𑄥𑄐𑄴𑄐𑄧 𑄥𑄋𑄴𑄈𑄧𑄢𑄧 𑄤𑄨𑄐𑄴𑄐𑄧𑄕𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄥𑄴𑄤𑄬𑄤 𑄇𑄧𑄟𑄙𑄧𑄖𑄪, 𑄥𑄧 𑄢𑄫𑄛𑄙𑄧𑄖𑄪, 𑄥𑄧 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄫𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄴𑄤𑄬𑄤 𑄇𑄧𑄟𑄙𑄧𑄖𑄪, 𑄥𑄧 𑄢𑄫𑄛𑄙𑄧𑄖𑄪, 𑄥𑄧 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄫𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄖𑄩𑄦𑄨 𑄙𑄧𑄖𑄫𑄦𑄨 𑄥𑄟𑄚𑄴𑄚𑄧𑄉𑄖𑄮 𑄦𑄮𑄖𑄨 – 𑄇𑄧𑄟𑄙𑄧𑄖𑄪𑄠𑄧 𑄌 𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄌 𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧 𑄌𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄫𑄛𑄙𑄧𑄖𑄪𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄾𑅁 𑄃𑄑𑄳𑄒𑄟𑄤𑄉𑄳𑄉𑄮

(𑄽𑄿) 𑄽𑅁 𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧𑄃𑄧𑄠𑄖𑄚𑄇𑄗𑄧

𑄾𑄽𑄿𑅁 𑄃𑄖𑄴𑄗𑄨 𑄥𑅄𑄧𑄠𑄖𑄚𑄨𑄇𑄮 𑄃𑄖𑄴𑄖𑄞𑄧𑄤𑄮 𑄢𑄫𑄛𑄙𑄧𑄖𑄪𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄊𑄧𑄚𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄉𑄚𑄴𑄙𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄎𑄨𑄤𑄴𑄦𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄢𑄥𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄇𑄧𑄠𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄚𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄉𑄚𑄴𑄙𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄊𑄧𑄚𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄢𑄥𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄎𑄨𑄤𑄴𑄦𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄇𑄧𑄠𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄾𑄶𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄌𑄇𑄴𑄈𑄧𑄠𑄖𑄚𑄁, 𑄃𑄖𑄴𑄗𑄨 𑄢𑄫𑄛𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄊𑄧𑄚𑄧𑄠𑄖𑄚𑄁, 𑄃𑄖𑄴𑄗𑄨 𑄉𑄚𑄴𑄙𑄧𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁

ဗတ်တပိပဖေ ...ပေ... ဘတ်ထိ တတ်ထ ဃက်ဏ်ယတနံ, ဘတ်ထိ ရူပ်ယတနန္တိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ ဇိဗဂ်ယတနံ, ဘတ်ထိ ရဿ်ယတနံ ...ပေ... ဘတ်ထိ တတ်ထ ကာယ်ယတနံ, ဘတ်ထိ ဖွဋ္ဌဗ္ဗပ်ယတနန္တိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ... ဘတ်ထိ တတ်ထ သွတ်ယတနံ, ဘတ်ထိ သဒ္ဒ်ယတနံ ...ပေ... ဘတ်ထိ တတ်ထ ဖာဏ်ယတနံ, ဘတ်ထိ ဂဓ်ဓ်ယတနန္တိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ ဃ်ဏ်ယတနံ, ဘတ်ထိ ဂဏ်ဍ်ယတနန္တိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ... ဘတ်ထိ တတ်ထ ဖာဏ်ယတနံ, ဘတ်ထိ ဂဓ်ဓ်ယတနန္တိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ ဇိဗဂ်ယတနံ, ဘတ်ထိ ရဿ်ယတနန္တိ ...ပေ... ဘတ်ထိ တတ်ထ ကာယ်ယတနံ, ဘတ်ထိ ဖွဋ္ဌဗ္ဗပ်ယတနန္တိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ...။

ဘတ်ထိ တတ်ထ ဃ်ဏ်ယတနံ, ဏတ်ထိ ဂဏ်ဍ်ယတနန္တိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ ဃက်ဏ်ယတနံ, ဏတ်ထိ ရူပ်ယတနန္တိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ... ဘတ်ထိ တတ်ထ ဃ်ဏ်ယတနံ, ဏတ်ထိ ဂဏ်ဍ်ယတနန္တိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ သွတ်ယတနံ, ဏတ်ထိ သဒ္ဒ်ယတနံ ...ပေ... ဘတ်ထိ တတ်ထ ဖာဏ်ယတနံ, ဏတ်ထိ ဂဓ်ဓ်ယတနန္တိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ... ဘတ်ထိ တတ်ထ ဇိဗဂ်ယတနံ, ဏတ်ထိ ရဿ်ယတနံ ...ပေ... ဘတ်ထိ တတ်ထ ကာယ်ယတနံ, ဏတ်ထိ ဖွဋ္ဌဗ္ဗပ်ယတနန္တိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ ဃက်ဏ်ယတနံ, ဏတ်ထိ ရူပ်ယတနန္တိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ... ဘတ်ထိ တတ်ထ ကာယ်ယတနံ, ဏတ်ထိ ဖွဋ္ဌဗ္ဗပ်ယတနန္တိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ သွတ်ယတနံ, ဏတ်ထိ သဒ္ဒ်ယတနံ ...ပေ... ဘတ်ထိ တတ်ထ ဖာဏ်ယတနံ, ဏတ်ထိ ဂဓ်ဓ်ယတနန္တိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ...။

၁၃၈။ ဘတ်ထိ တတ်ထ ဃက်ဏ်ယတနံ ဘတ်ထိ ရူပ်ယတနံ, တေဏ ဃက်ဏုဏ် တံ ရူပ် ပဿသတီတိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ ဃ်ဏ်ယတနံ ဘတ်ထိ ဂဏ်ဍ်ယတနံ, တေဏ ဃ်ဏေဏ တံ ဂဏ်ဍ် ဃ်ယတီတိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ... ဘတ်ထိ တတ်ထ ဃက်ဏ်ယတနံ ဘတ်ထိ ရူပ်ယတနံ, တေဏ ဃက်ဏုဏ် တံ ရူပ် ပဿသတီတိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ ဇိဗဂ်ယတနံ ဘတ်ထိ ရဿ်ယတနံ, တ်ယ ဇိဗဂ်ယ တံ ရဿ် သ်ယတိ ...ပေ... ဘတ်ထိ တတ်ထ ကာယ်ယတနံ ဘတ်ထိ ဖွဋ္ဌဗ္ဗပ်ယတနံ, တေဏ ကာယေဏ တံ ဖွဋ္ဌဗ္ဗ ဖုသတီတိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ...။

ဘတ်ထိ တတ်ထ သွတ်ယတနံ ဘတ်ထိ သဒ္ဒ်ယတနံ ...ပေ... ဘတ်ထိ တတ်ထ ဖာဏ်ယတနံ ဘတ်ထိ ဂဓ်ဓ်ယတနံ, တေဏ ဖာဏေဏ တံ ဂဓ်ဓ် ဗိဇာဏ်တီတိ? ဘ်ရာနိတ်။ ဘတ်ထိ တတ်ထ ဃ်ဏ်ယတနံ ဘတ်ထိ ဂဏ်ဍ်ယတနံ, တေဏ ဃ်ဏေဏ တံ ဂဏ်ဍ် ဃ်ယတီတိ? ထ ဂေမ် ဗတ်တပိပဖေ ...ပေ... ဘတ်ထိ တတ်ထ ဖာဏ်ယတနံ

𑄃𑄖𑄴𑄗𑄨 𑄙𑄟𑄴𑄟𑅅𑄡𑄖𑄚𑄁, 𑄖𑄬𑄚 𑄟𑄚𑄬𑄚 𑄖𑄁 𑄙𑄟𑄴𑄟𑄁 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄎𑄨𑄤𑄴𑄦𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄢𑄥𑅅𑄡𑄖𑄚𑄁 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄇𑅅𑄡𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑅅𑄡𑄖𑄚𑄁, 𑄖𑄬𑄚 𑄇𑅅𑄡𑄬𑄚 𑄖𑄁 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄜𑄪𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄊𑅅𑄚𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄉𑄚𑄴𑄙𑅅𑄡𑄖𑄚𑄁, 𑄚 𑄌 𑄖𑄬𑄚 𑄊𑅅𑄚𑄬𑄚 𑄖𑄁 𑄉𑄚𑄴𑄙𑄁 𑄊𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄌𑄇𑄴𑄈𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄢𑄫𑄛𑅅𑄡𑄖𑄚𑄁, 𑄚 𑄌 𑄖𑄬𑄚 𑄌𑄇𑄴𑄈𑄪𑄚𑅅 𑄖𑄁 𑄢𑄫𑄛𑄁 𑄛𑄥𑄴𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄊𑅅𑄚𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄉𑄚𑄴𑄙𑅅𑄡𑄖𑄚𑄁, 𑄚 𑄌 𑄖𑄬𑄚 𑄊𑅅𑄚𑄬𑄚 𑄖𑄁 𑄉𑄚𑄴𑄙𑄁 𑄊𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄥𑄮𑄖𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄥𑄘𑄴𑄘𑅅𑄡𑄖𑄚𑄁 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄟𑄚𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄙𑄟𑄴𑄟𑅅𑄡𑄖𑄚𑄁, 𑄚 𑄌 𑄖𑄬𑄚 𑄟𑄚𑄬𑄚 𑄖𑄁 𑄙𑄟𑄴𑄟𑄁 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄎𑄨𑄤𑄴𑄦𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄢𑄥𑅅𑄡𑄖𑄚𑄁 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄇𑅅𑄡𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑅅𑄡𑄖𑄚𑄁, 𑄚 𑄌 𑄖𑄬𑄚 𑄇𑅅𑄡𑄬𑄚 𑄖𑄁 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄜𑄪𑄥𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄥𑄮𑄖𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄥𑄘𑄴𑄘𑅅𑄡𑄖𑄚𑄁 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄟𑄚𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄙𑄟𑄴𑄟𑅅𑄡𑄖𑄚𑄁, 𑄚 𑄌 𑄖𑄬𑄚 𑄟𑄚𑄬𑄚 𑄖𑄁 𑄙𑄟𑄴𑄟𑄁 𑄤𑄨𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄸𑄸𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄊𑅅𑄚𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄉𑄚𑄴𑄙𑅅𑄡𑄖𑄚𑄁, 𑄖𑄬𑄚 𑄊𑅅𑄚𑄬𑄚 𑄖𑄁 𑄉𑄚𑄴𑄙𑄁 𑄊𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄟𑄫𑄣𑄉𑄚𑄴𑄙𑄮 𑄥𑅅𑄢𑄉𑄚𑄴𑄙𑄮 𑄖𑄌𑄉𑄚𑄴𑄙𑄮 𑄛𑄖𑄴𑄖𑄉𑄚𑄴𑄙𑄮 𑄛𑄪𑄛𑄴𑄜𑄉𑄚𑄴𑄙𑄮 𑄜𑄣𑄉𑄚𑄴𑄙𑄮 𑄃𑅅𑄟𑄉𑄚𑄴𑄙𑄮 𑄤𑄨𑄥𑄴𑄥𑄉𑄚𑄴𑄙𑄮 𑄥𑄪𑄉𑄚𑄴𑄙𑄮 𑄘𑄪𑄉𑄴𑄉𑄚𑄴𑄙𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄎𑄨𑄤𑄴𑄦𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄢𑄥𑅅𑄡𑄖𑄚𑄁, 𑄖𑅅𑄡 𑄎𑄨𑄤𑄴𑄦𑅅𑄡 𑄖𑄁 𑄢𑄥𑄁 𑄥𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄟𑄫𑄣𑄢𑄥𑄮 𑄈𑄚𑄴𑄙𑄢𑄥𑄮 𑄖𑄌𑄢𑄥𑄮 𑄛𑄖𑄴𑄖𑄢𑄥𑄮 𑄛𑄪𑄛𑄴𑄜𑄢𑄥𑄮 𑄜𑄣𑄢𑄥𑄮 𑄃𑄟𑄴𑄝𑄨𑄣𑄁 𑄟𑄙𑄪𑄢𑄁 𑄖𑄨𑄖𑄴𑄖𑄇𑄁 𑄇𑄑𑄪𑄇𑄁 𑄣𑄮𑄕𑄨𑄇𑄁 𑄈𑅅𑄢𑄨𑄇𑄁 𑄣𑄟𑄴𑄝𑄨𑄣𑄁 𑄇𑄥𑅅𑄤𑄮 𑄥𑅅𑄘𑄪 𑄃𑄥𑅅𑄘𑄫𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄇𑅅𑄡𑅅𑄡𑄖𑄚𑄁 𑄃𑄖𑄴𑄗𑄨 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑅅𑄡𑄖𑄚𑄁, 𑄖𑄬𑄚 𑄇𑅅𑄡𑄬𑄚 𑄖𑄁 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄜𑄪𑄥𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄖𑄖𑄴𑄗 𑄇𑄇𑄴𑄈𑅄𑄁 𑄟𑄪𑄘𑄪𑄇𑄁 𑄥𑄕𑄴𑄦𑄁 𑄜𑄢𑄪𑄥𑄁 𑄥𑄪𑄈𑄥𑄟𑄴𑄜𑄥𑄴𑄥𑄁 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄴𑄜𑄥𑄴𑄥𑄁 𑄉𑄢𑄪𑄇𑄁 𑄣𑄦𑄪𑄇𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄷𑄹𑄽𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑅄𑅅𑄡𑄖𑄚𑄨𑄇𑄮 𑄃𑄖𑄳𑄖𑄞𑅅𑄤𑄮 𑄢𑄫𑄛𑄙𑅅𑄖𑄪𑄡𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄳𑄗𑄨 𑄖𑄖𑄳𑄗 𑄊𑅅𑄚𑄚𑄨𑄟𑄨𑄖𑄳𑄖𑄁 𑄎𑄨𑄤𑄳𑄦𑅅𑄚𑄨𑄟𑄨𑄖𑄳𑄖𑄁 𑄇𑅅𑄡𑄚𑄨𑄟𑄨𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄚𑄳𑄌𑄨 𑄃𑄖𑄳𑄗𑄨 𑄖𑄖𑄳𑄗 𑄊𑅅𑄚𑄚𑄨𑄟𑄨𑄖𑄳𑄖𑄁 𑄎𑄨𑄤𑄳𑄦𑅅𑄚𑄨𑄟𑄨𑄖𑄳𑄖𑄁 𑄇𑅅𑄡𑄚𑄨𑄟𑄨𑄖𑄳𑄖𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑅄𑅅𑄡𑄖𑄚𑄨𑄇𑄮 𑄃𑄖𑄳𑄖𑄞𑅅𑄤𑄮 𑄢𑄫𑄛𑄙𑅅𑄖𑄪𑄡𑅅’’𑄖𑄨𑅁

𑄢𑄫𑄛𑄙𑅅𑄖𑄪𑄡𑅅 𑄃𑅅𑄡𑄖𑄚𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄾𑅁 𑄃𑄑𑄳𑄒𑄟𑄤𑄉𑄳𑄉𑄮

(𑄾𑄶) 𑄾𑅁 𑄃𑄢𑄫𑄛𑄬 𑄢𑄫𑄛𑄇𑄗𑅅

𑄷𑄹𑄾𑅁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄢𑄫𑄛𑄬𑄥𑄫𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄢𑄫𑄛𑄞𑄤𑄮 𑄢𑄫𑄛𑄉𑄖𑄨 𑄢𑄫𑄛𑄥𑄖𑄳𑄖𑅅𑄤𑅅𑄥𑄮 𑄢𑄫𑄛𑄥𑄁𑄥𑅅𑄢𑄮 𑄢𑄫𑄛𑄡𑄮𑄚𑄨 𑄢𑄫𑄛𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬... 𑄚𑄚𑄪 𑄃𑄢𑄫𑄛𑄞𑄤𑄮 𑄃𑄢𑄫𑄛𑄉𑄖𑄨 𑄃𑄢𑄫𑄛𑄥𑄖𑄳𑄖𑅅𑄤𑅅𑄥𑄮 𑄃𑄢𑄫𑄛𑄥𑄁𑄥𑅅𑄢𑄮 𑄃𑄢𑄫𑄛𑄡𑄮𑄚𑄨 𑄃𑄢𑄫𑄛𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄚𑄳𑄌𑄨 𑄃𑄢𑄫𑄛𑄞𑄤𑄮...𑄛𑄬... 𑄃𑄢𑄫𑄛𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄢𑄫𑄛𑄬𑄥𑄫’’𑄖𑄨𑅁

𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄢𑄫𑄛𑄬𑄥𑄫𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄚𑄳𑄌𑄤𑄮𑄇𑅅𑄢𑄞𑄤𑄮 𑄉𑄖𑄨 𑄥𑄖𑄳𑄖𑅅𑄤𑅅𑄥𑄮 𑄥𑄁𑄥𑅅𑄢𑄮 𑄡𑄮𑄚𑄨 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄑𑄳𑄒𑄨𑄖𑄨 𑄃𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬... 𑄚𑄚𑄪 𑄌𑄖𑄪𑄤𑄮𑄇𑅅𑄢𑄞𑄤𑄮...𑄛𑄬... 𑄃𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄚𑄳𑄌𑄨 𑄌𑄖𑄪𑄤𑄮𑄇𑅅𑄢𑄞𑄤𑄮 𑄉𑄖𑄨...𑄛𑄬... 𑄃𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄢𑄫𑄛𑄬𑄥𑄫’’𑄖𑄨𑅁

𑄷𑄹𑄿𑅁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄢𑄫𑄛𑄙𑅅𑄖𑄪𑄡𑅅, 𑄥𑄮 𑄌 𑄢𑄫𑄛𑄞𑄤𑄮 𑄢𑄫𑄛𑄉𑄖𑄨 𑄢𑄫𑄛𑄥𑄖𑄳𑄖𑅅𑄤𑅅𑄥𑄮 𑄢𑄫𑄛𑄥𑄁𑄥𑅅𑄢𑄮 𑄢𑄫𑄛𑄡𑄮𑄚𑄨 𑄢𑄫𑄛𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄢𑄫𑄛𑄬𑄥𑄪, 𑄥𑄮 𑄌 𑄢𑄫𑄛𑄞𑄤𑄮 𑄢𑄫𑄛𑄉𑄖𑄨...𑄛𑄬... 𑄢𑄫𑄛𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬... 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄢𑄫𑄛𑄙𑅅𑄖𑄪𑄡𑅅, 𑄥𑄮 𑄌 𑄛𑄚𑄳𑄌𑄤𑄮𑄇𑅅𑄢𑄞𑄤𑄮 𑄉𑄖𑄨...𑄛𑄬... 𑄃𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄢𑄫𑄛𑄬𑄥𑄪, 𑄥𑄮 𑄌 𑄛𑄚𑄳𑄌𑄤𑄮𑄇𑅅𑄢𑄞𑄤𑄮 𑄉𑄖𑄨...𑄛𑄬... 𑄃𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬...𑄛𑄬...𑅁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄢𑄫𑄛𑄬𑄥𑄪, 𑄥𑄮 𑄌 𑄃𑄢𑄫𑄛𑄞𑄤𑄮 𑄃𑄢𑄫𑄛𑄉𑄖𑄨 𑄃𑄢𑄫𑄛𑄥𑄖𑄳𑄖𑅅𑄤𑅅𑄥𑄮 𑄃𑄢𑄫𑄛𑄥𑄁𑄥𑅅𑄢𑄮 𑄃𑄢𑄫𑄛𑄡𑄮𑄚𑄨 𑄃𑄢𑄫𑄛𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄁 𑄢𑄫𑄛𑄙𑅅𑄖𑄪𑄡𑅅 [𑄃𑄢𑄫𑄛𑄙𑅅𑄖𑄪𑄡𑅅 (𑄥𑄝𑄳𑄝𑄖𑄳𑄗)], 𑄥𑄮 𑄌 𑄃𑄢𑄫𑄛𑄞𑄤𑄮

ဘတ္တူပဂတိ . . . ပေ . . . ဘတ္တူပတ်တဘ်ဓပဏ္ဍီလ်ဘတိ ? ဏ ဟေဓ် ဓတ်တပ်ဗေ . . . ပေ . . .
ဘတ်ထိ တ္တူပ် ဘတ္တူပေသု, သ္ဂ ၿ ၿတုမ္ဂက်တဘမ္ဂ ဂတိ . . . ပေ . . .
ဘတ်တဘ်ဓပဏ္ဍီလ်ဘတိ ? ဘ်ဖ္ဆတ်၊ ဘတ်ထိ တ္တူပ် တ္တူပဝ်တုယ် [ဘတ္တူပဝ်တုယ်
(သဗ်ဗတ်ထ)], သ္ဂ ၿ ၿတုမ္ဂက်တဘမ္ဂ ဂတိ . . . ပေ . . . ဘတ်တဘ်ဓပဏ္ဍီလ်ဘတိ ? ဏ
ဟေဓ် ဓတ်တပ်ဗေ . . . ပေ . . . ၊

၁၃၈၊ ဘတ်ထိ တ္တူပ် ဘတ္တူပေသုတိ ? ဘ်ဖ္ဆတ်၊ ဏဏု တ္တူပ်ဏ ဏိသ်သတဏ် ဘတ္တူပ် [ဘိတိမ္ဓ၊ ၇၃; ဘ၊ ဏိ၊ ၁၊၃၀၀; ဘီ၊ ဏိ၊ ၆၊၆၃၅] မုတ်တ် ဘဂဓတ်တိ ? ဘ်ဖ္ဆတ်၊ ဟဗ်ဗ် တ္တူပ်ဏ ဏိသ်သတဏ် ဘတ္တူပ် [ဘိတိမ္ဓ၊ ၇၃; ဘ၊ ဏိ၊ ၁၊၃၀၀; ဘီ၊ ဏိ၊ ၆၊၆၃၅] မုတ်တ် ဘဂဓတ်, ဏ္ဂ ၿ ဓတ ဟေ ဓတ်တပ်ဗေ – ''ဘတ်ထိ တ္တူပ် ဘတ္တူပေသု''တိ၊

တ္တူပ်ဏ ဏိသ်သတဏ် ဘတ္တူပ် မုတ်တ် ဘဂဓတ်, ဘတ်ထိ တ္တူပ် ဘတ္တူပေသုတိ ? ဘ်ဖ္ဆတ်၊ က်ဖ်ဏ ဏိသ်သတဏ် ဏေက်ဂဖ်ဖ် မုတ်တ် ဘဂဓတ်, ဘတ်ထိ ဏေက်ဂဖ်ဖေသု က်ဖ်, ဘတ်ထိ ဘဏ်သဓေသု ဘ်သဓ်, ဘတ်ထိ ဘပဏိယ်ပဏ်ဏေသု ပဏိယ်ပဏ်ဏတိ ? ဏ ဟေဓ် ဓတ်တပ်ဗေ . . . ပေ . . . ၊

ဘတ္တူပေ တ္တူပကထ် ဏိဋ္ဌိတ်၊

၈၊ ဘဋ္ဌဏဖဓဂ်ဂ္ဂ

(၈၆) ၈၊ တ္တူပ် ကဖ်ဖဏ်တိကထ်

၁၃၇၊ ကုသလေဏ ဗိတ်တေဏ သဖုဋ္ဌိတ် က်ယကဖ်ဖ် တ္တူပ် ကုသလဏ်တိ ? ဘ်ဖ္ဆတ်၊ သ်ဏဖ်ဖဏ်, ဘတ်ထိ တသ်သ ဘ်ဓဋ္ဌဏ် ဘ်ဘဂ္ဂ သဖဏ်ဏ်ဟ်တ္ဂ ဖဏသိက်တ္ဂ ဗေတဏ် ပတ်ထဏ် ပဏိဓီတိ ? ဏ ဟေဓ် ဓတ်တပ်ဗေ . . . ပေ . . . ဏဏု ဘဏ်ဏဖ်ဖဏ်, ဏတ်ထိ တသ်သ ဘ်ဓဋ္ဌဏ် ဘ်ဘဂ္ဂ သဖဏ်ဏ်ဟ်တ္ဂ ဖဏသိက်တ္ဂ ဗေတဏ် ပတ်ထဏ် ပဏိဓီတိ ? ဘ်ဖ္ဆတ်၊ ဟဗ်ဗ် ဘဏ်ဏဖ်ဖဏ်, ဏတ်ထိ တသ်သ ဘ်ဓဋ္ဌဏ် . . . ပေ . . . ပဏိဓီတိ, ဏ္ဂ ၿ ဓတ ဟေ ဓတ်တပ်ဗေ – ''ကုသလေဏ ဗိတ်တေဏ သဖုဋ္ဌိတ် က်ယကဖ်ဖ် တ္တူပ် ကုသလ''ဏ်တိ၊

ကုသလေဏ ဗိတ်တေဏ သဖုဋ္ဌိတ္ဂ ဖသ်သ္ဂ ကုသလ္ဂ သ်ဏဖ်ဖဏ္ဂ, ဘတ်ထိ တသ်သ ဘ်ဓဋ္ဌဏ် . . . ပေ . . . ပဏိဓီတိ ? ဘ်ဖ္ဆတ်၊ ကုသလေဏ ဗိတ်တေဏ သဖုဋ္ဌိတ် က်ယကဖ်ဖ် တ္တူပ် ကုသလ် သ်ဏဖ်ဖဏ်, ဘတ်ထိ တသ်သ ဘ်ဓဋ္ဌဏ် . . . ပေ . . . ပဏိဓီတိ ? ဏ ဟေဓ် ဓတ်တပ်ဗေ . . . ပေ . . . ကုသလေဏ

ၸိတ်တေၼ သမ္ပယုတ္တံ မေၵၢၶ ...ပေ... သၺ်ၺ ... ၸေတၢၼ ... သဝ်ၵ ... ၽီတိယံ ... သတိ ... သၽ်ၵိ ...ပေ... ပၺ်ၺ ၵုသလ် သံၵၸိဝ်ၸၽ်, ၻတ်ထိ တံယ ဘ်ဗၸ်ၸၶ ...ပေ... ပၸိၸီတိ? ဘ်ၸၶတ်။ ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၵ်ယၵၸိဝ်ၸ ၸူပ် ၵုသလ် သံၵၸိဝ်ၸၽ်, ၻတ်ထိ တသ်သ ဘ်ဗၸ်ၸၶ ...ပေ... ပၸိၸီတိ? ၼ ဟေမ် ဗတ်တပ်ပေ ...ပေ...။

ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၵ်ယၵၸိဝ်ၸ ၸူပ် ၵုသလ် ဘၢၵၸိဝ်ၸၽ်, ၼတ်ထိ တသ်သ ဘ်ဗၸ်ၸၶ ...ပေ... ပၸိၸီတိ? ဘ်ၸၶတ်။ ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၽသ်သ ၵုသလ ဘၢၵၸိဝ်ၸၽ, ၼတ်ထိ တသ်သ ဘ်ဗၸ်ၸၶ ...ပေ... ပၸိၸီတိ? ၼ ဟေမ် ဗတ်တပ်ပေ ...ပေ... ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၵ်ယၵၸိဝ်ၸ ၸူပ် ၵုသလ် ဘၢၵၸိဝ်ၸၽ်, ၼတ်ထိ တသ်သ ဘ်ဗၸ်ၸၶ ...ပေ... ပၸိၸီတိ? ဘ်ၸၶတ်။ ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ မေၵၢၶ ...ပေ... သၺ်ၺ ... ၸေတၢၼ ... သဝ်ၵ ... ၽီတိယံ ... သတိ ... သၽ်ၵိ ...ပေ... ပၺ်ၺ ၵုသလ် ဘၢၵၸိဝ်ၸၽ်, ၼတ်ထိ တံယ ဘ်ဗၸ်ၸၶ ...ပေ... ပၸိၸီတိ? ၼ ဟေမ် ဗတ်တပ်ပေ ...ပေ...။

၁၃၈။ ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၵ်ယၵၸိဝ်ၸ ၸူပ် ၵုသလၶတိ? ဘ်ၸၶတ်။ ယံ ၵိၺ်ၸိ ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၸူပ် သပ်ပ တံ ၵုသလၶတိ? ၼ ဟေမ် ဗတ်တပ်ပေ ...ပေ...။

ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၵ်ယၵၸိဝ်ၸ ၸူပ် ၵုသလၶတိ? ဘ်ၸၶတ်။ ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၸူပ်ယတၢၶ ၵုသလၶတိ? ၼ ဟေမ် ဗတ်တပ်ပေ ...ပေ... ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၵ်ယၵၸိဝ်ၸ ၸူပ် ၵုသလၶတိ? ဘ်ၸၶတ်။ ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ သဝ်ဝ်ယတၢၶ ...ပေ... ၵၶၵ်ယတၢၶ ... ၸသ်ယတၢၶ ... ၽွၸ်ၸပ်ပ်ယတၢၶ ...ပေ... ပထမီၵ်တု ... ဘ်ပွၵ်တု ... တေၸွၵ်တု ...ပေ... မ်ယွၵ်တု ၵုသလ်တိ? ၼ ဟေမ် ဗတ်တပ်ပေ ...ပေ...။

ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၸူပ်ယတၢၶ ဘၸ်ၵတၢၶတိ? ဘ်ၸၶတ်။ ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ ၵ်ယၵၸိဝ်ၸ ၸူပ် ဘၸ်ၵတၢၶတိ? ၼ ဟေမ် ဗတ်တပ်ပေ ...ပေ... ၵုသလေၼ ၸိတ်တေၼ သမ္ပယုတ္တံ သဝ်ဝ်ယတၢၶ ...ပေ... ၵၶၵ်ယတၢၶ ... ၸသ်ယတၢၶ ... ၽွၸ်ၸပ်ပ်ယတၢၶ ...ပေ... ပထမီၵ်တု ... ဘ်ပွၵ်တု ... တေၸွၵ်တု ...ပေ... မ်ယွၵ်တု ဘၸ်ၵတ်တိ? ဘ်ၸၶတ်။ ၵုသလေၼ

ဝိတ်တေဏ သဖုတ္တေဏိတ် ဂ်ယဂဓဲဓ် ဏူပ် ဘာဤဂတဏ်တိ? ဏ ဟေမ် ဓတ်တပဲပေ ...ပေ ...။

၁၃၉။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဂ်ယဂဓဲဓ် ဏူပ် ဘာဏ်ဂဓဲဓာဏ် ကုသလဏ်တိ? ဘ်ဓာဏ်တ်။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဏူပ်ယတဏ် ဘာဏ်ဂဓဲဓာဏ် ကုသလဏ်တိ? ဏ ဟေမ် ဓတ်တပဲပေ ...ပေ ... ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဂ်ယဂဓဲဓ် ဏူပ် ဘာဏ်ဂဓဲဓာဏ် ကုသလဏ်တိ? ဘ်ဓာဏ်တ်။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် သဘ်ဘ်ယတဏ် ...ပေ ... ဂဏ်ဂ်ယတဏ် ... ဏဿယတဏ် ... ဖွတ္တေဏပဲပ်ယတဏ် ...ပေ ... ပထမိင်တု ... ဘ်ပ္ဂ်ဂ်တု ... တေဇ္ဇဂ်တု ...ပေ ... မ်ယ္ဂ်ဂ်တု ဘာဏ်ဂဓဲဓာဏ် ကုသလ်တိ? ဏ ဟေမ် ဓတ်တပဲပေ ...ပေ ...။

ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဏူပ်ယတဏ် ဘာဏ်ဂဓဲဓာဏ် ဘာဤဂတဏ်တိ? ဘ်ဓာဏ်တ်။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဂ်ယဂဓဲဓ် ဏူပ် ဘာဏ်ဂဓဲဓာဏ် ဘာဤဂတဏ်တိ? ဏ ဟေမ် ဓတ်တပဲပေ ...ပေ ... ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် သဘ်ဘ်ယတဏ် ...ပေ ... ဂဏ်ဂ်ယတဏ် ... ဏဿယတဏ် ... ဖွတ္တေဏပဲပ်ယတဏ် ...ပေ ... ပထမိင်တု ... ဘ်ပ္ဂ်ဂ်တု ... တေဇ္ဇဂ်တု ...ပေ ... မ်ယ္ဂ်ဂ်တု ဘာဏ်ဂဓဲဓာဏ် ဘာဤဂတ်တိ? ဘ်ဓာဏ်တ်။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဂ်ယဂဓဲဓ် ဏူပ် ဘာဏ်ဂဓဲဓာဏ် ဘာဤဂတဏ်တိ? ဏ ဟေမ် ဓတ်တပဲပေ ...ပေ ...။

၁၇၀။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဂ်ယဂဓဲဓ် ဏူပ် ဖဿသမိပ်ပယုတ်တ် ကုသလဏ်တိ? ဘ်ဓာဏ်တ်။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဏူပ်ယတဏ် ဖဿသမိပ်ပယုတ်တ် ကုသလဏ်တိ? ဏ ဟေမ် ဓတ်တပဲပေ ...ပေ ... ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဂ်ယဂဓဲဓ် ဏူပ် ဖဿသမိပ်ပယုတ်တ် ကုသလဏ်တိ? ဘ်ဓာဏ်တ်။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် သဘ်ဘ်ယတဏ် ...ပေ ... ဂဏ်ဂ်ယတဏ် ... ဏဿယတဏ် ... ဖွတ္တေဏပဲပ်ယတဏ် ...ပေ ... ပထမိင်တု ... ဘ်ပ္ဂ်ဂ်တု ... တေဇ္ဇဂ်တု ...ပေ ... မ်ယ္ဂ်ဂ်တု ဖဿသမိပ်ပယုတ်တ် ကုသလ်တိ? ဏ ဟေမ် ဓတ်တပဲပေ ...ပေ ...။

ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဏူပ်ယတဏ် ဖဿသမိပ်ပယုတ်တ် ဘာဤဂတဏ်တိ? ဘ်ဓာဏ်တ်။ ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် ဂ်ယဂဓဲဓ် ဏူပ် ဖဿသမိပ်ပယုတ်တ် ဘာဤဂတဏ်တိ? ဏ ဟေမ် ဓတ်တပဲပေ ...ပေ ... ကုသလေဏ ဝိတ်တေဏ သဖုတ္တေဏိတ် သဘ်ဘ်ယတဏ် ...ပေ ... ဂဏ်ဂ်ယတဏ် ... ဏဿယတဏ် ... ဖွတ္တေဏပဲပ်ယတဏ် ...ပေ ... ပထမိင်တု ... ဘ်ပ္ဂ်ဂ်တု ... တေဇ္ဇဂ်တု ...ပေ ... မ်ယ္ဂ်ဂ်တု ဖဿသမိပ်ပယုတ်တ် ဘာဤဂတ်တိ? ဘ်ဓာဏ်တ်။ ကုသလေဏ ဝိတ်တေဏ

𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄇𑄡𑄇𑄟𑄳𑄟𑄁 𑄢𑄫𑄛𑄁 𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄡𑄇𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁
𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄹𑄽𑅁 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄇𑄡𑄇𑄟𑄳𑄟𑄁 𑄢𑄫𑄛𑄁 𑄃𑄚𑄢𑄟𑄳𑄟𑄕𑄁
𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁 𑄇𑄪𑄥𑄣𑄚𑄳𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅁 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁
𑄢𑄫𑄛𑄡𑄖𑄚𑄁 𑄃𑄚𑄢𑄟𑄳𑄟𑄕𑄁 𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁 𑄇𑄪𑄥𑄣𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁
𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄇𑄡𑄇𑄟𑄳𑄟𑄁 𑄢𑄫𑄛𑄁
𑄃𑄚𑄢𑄟𑄳𑄟𑄕𑄁 𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁 𑄇𑄪𑄥𑄣𑄚𑄳𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅁 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚
𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄥𑄘𑄳𑄘𑄡𑄖𑄚𑄁 ...𑄛𑄬 ... 𑄉𑄚𑄳𑄙𑄡𑄖𑄚𑄁 ... 𑄢𑄥𑄡𑄖𑄚𑄁 ...
𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄡𑄖𑄚𑄁 ...𑄛𑄬 ... 𑄛𑄗𑄤𑄩𑄙𑄖𑄪 ... 𑄃𑄛𑄮𑄙𑄖𑄪 ... 𑄖𑄬𑄎𑄮𑄙𑄖𑄪 ...𑄛𑄬 ...
𑄤𑄡𑄮𑄙𑄖𑄪 𑄃𑄚𑄢𑄟𑄳𑄟𑄕 𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖 𑄇𑄪𑄥𑄣𑄖𑄨? 𑄚 𑄦𑄬𑄤𑄁
𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄢𑄫𑄛𑄡𑄖𑄚𑄁 𑄃𑄚𑄢𑄟𑄳𑄟𑄕𑄁
𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄡𑄇𑄖𑄚𑄳𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅁 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁
𑄇𑄡𑄇𑄟𑄳𑄟𑄁 𑄢𑄫𑄛𑄁 𑄃𑄚𑄢𑄟𑄳𑄟𑄕𑄁 𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄡𑄇𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁
𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄥𑄘𑄳𑄘𑄡𑄖𑄚𑄁 ...𑄛𑄬 ...
𑄉𑄚𑄳𑄙𑄡𑄖𑄚𑄁 ... 𑄢𑄥𑄡𑄖𑄚𑄁 ... 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄡𑄖𑄚𑄁 ...𑄛𑄬 ... 𑄛𑄗𑄤𑄩𑄙𑄖𑄪 ...
𑄃𑄛𑄮𑄙𑄖𑄪 ... 𑄖𑄬𑄎𑄮𑄙𑄖𑄪 ...𑄛𑄬 ... 𑄤𑄡𑄮𑄙𑄖𑄪 𑄃𑄚𑄢𑄟𑄳𑄟𑄕 𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖
𑄃𑄝𑄳𑄡𑄇𑄖𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅁 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄇𑄡𑄇𑄟𑄳𑄟𑄁 𑄢𑄫𑄛𑄁
𑄃𑄚𑄢𑄟𑄳𑄟𑄕𑄁 𑄜𑄥𑄳𑄥𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄡𑄇𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄷𑄹𑄾𑅁 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄤𑄌𑄩𑄇𑄟𑄳𑄟𑄁 𑄢𑄫𑄛𑄁 𑄇𑄪𑄥𑄣𑄚𑄳𑄖𑄨?
𑄃𑄟𑄚𑄳𑄖𑅁 𑄥𑄢𑄟𑄳𑄟𑄕𑄁, 𑄃𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥 𑄃𑄤𑄎𑄳𑄎𑄚 ...𑄛𑄬 ... 𑄛𑄕𑄨𑄙𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁
𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄚𑄚𑄪 𑄃𑄚𑄢𑄟𑄳𑄟𑄕𑄁, 𑄚𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥 𑄃𑄤𑄎𑄳𑄎𑄚 ...𑄛𑄬 ...
𑄛𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄚𑄢𑄟𑄳𑄟𑄕𑄁, 𑄚𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥 𑄃𑄤𑄎𑄳𑄎𑄚 ...𑄛𑄬 ...
𑄛𑄕𑄨𑄙𑄨; 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄤𑄌𑄩𑄇𑄟𑄳𑄟𑄁
𑄢𑄫𑄛𑄁 𑄇𑄪𑄥𑄣''𑄚𑄳𑄖𑄨𑅁

𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄮 𑄜𑄥𑄳𑄥𑄮 𑄇𑄪𑄥𑄣𑄮 𑄥𑄢𑄟𑄳𑄟𑄕𑄮, 𑄃𑄖𑄳𑄗𑄨
𑄖𑄥𑄳𑄥 𑄃𑄤𑄎𑄳𑄎𑄚 ...𑄛𑄬 ... 𑄛𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅁 𑄇𑄪𑄥𑄣𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚
𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄤𑄌𑄩𑄇𑄟𑄳𑄟𑄁 𑄢𑄫𑄛𑄁 𑄇𑄪𑄥𑄣𑄁 𑄥𑄢𑄟𑄳𑄟𑄕𑄁, 𑄃𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥
𑄃𑄤𑄎𑄳𑄎𑄚 ...𑄛𑄬 ... 𑄛𑄕𑄨𑄙𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄇𑄪𑄥𑄣𑄬𑄚
𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄳𑄒𑄨𑄖𑄁 𑄤𑄬𑄘𑄚 ...𑄛𑄬 ... 𑄥𑄐𑄳𑄐 ... 𑄌𑄬𑄖𑄚 ... 𑄥𑄘𑄳𑄙 ...

ဝီရိယံ . . . သတိ . . . သမာဓိ . . .ပေ . . . ပညာ ကုသလာ သာရမ္မဏာ, အတ္ထိ တာယ အာဝဋ္ဋနာ . . .ပေ . . . ပဏိဓီတိ? အာမန္တာ။ ကုသလေန စိတ္တေန သမုဋ္ဌိတံ ဝစီကမ္မံ ရူပံ ကုသလံ သာရမ္မဏံ, အတ္ထိ တဿ အာဝဋ္ဋနာ . . .ပေ . . . ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ . . .ပေ . . .။

ကုသလေန စိတ္တေန သမုဋ္ဌိတံ ဝစီကမ္မံ ရူပံ ကုသလံ အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ . . .ပေ . . . ပဏိဓီတိ? အာမန္တာ။ ကုသလေန စိတ္တေန သမုဋ္ဌိတော ဖဿော ကုသလော အနာရမ္မဏော, နတ္ထိ တဿ အာဝဋ္ဋနာ . . .ပေ . . . ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ . . .ပေ . . . ကုသလေန စိတ္တေန သမုဋ္ဌိတံ ဝစီကမ္မံ ရူပံ ကုသလံ အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ . . .ပေ . . . ပဏိဓီတိ? အာမန္တာ။ ကုသလေန စိတ္တေန သမုဋ္ဌိတာ ဝေဒနာ . . .ပေ . . . သညာ . . . စေတနာ . . . သဒ္ဓါ . . . ဝီရိယံ . . . သတိ . . . သမာဓိ . . .ပေ . . . ပညာ ကုသလာ အနာရမ္မဏာ, နတ္ထိ တာယ အာဝဋ္ဋနာ . . .ပေ . . . ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ . . .ပေ . . .။

ကုသလေန စိတ္တေန သမုဋ္ဌိတံ ဝစီကမ္မံ ရူပံ ကုသလန္တိ? အာမန္တာ။ ယံ ကိဉ္စိ ကုသလေန စိတ္တေန သမုဋ္ဌိတံ ရူပံ သဗ္ဗံ တံ ကုသလန္တိ? န ဟေဝံ ဝတ္တဗ္ဗေ . . .ပေ . . . ယထာ ကာယကမ္မံ တထာ ဝစီကမ္မန္တိ။

၅၇၇။ အကုသလေန စိတ္တေန သမုဋ္ဌိတံ ကာယကမ္မံ အကုသလန္တိ? အာမန္တာ။ သာရမ္မဏံ, အတ္ထိ တဿ အာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော စေတနာ ပတ္ထနာ ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ . . .ပေ . . . နနု အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော စေတနာ ပတ္ထနာ ပဏိဓီတိ? အာမန္တာ။ ဟဉ္စိ အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော စေတနာ ပတ္ထနာ ပဏိဓိ; နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''အကုသလေန စိတ္တေန သမုဋ္ဌိတံ ကာယကမ္မံ အကုသလ''န္တိ။

အကုသလေန စိတ္တေန သမုဋ္ဌိတော ဖဿော အကုသလော သာရမ္မဏော, အတ္ထိ တဿ အာဝဋ္ဋနာ . . .ပေ . . . ပဏိဓီတိ? အာမန္တာ။ အကုသလေန စိတ္တေန သမုဋ္ဌိတံ ကာယကမ္မံ အကုသလံ သာရမ္မဏံ, အတ္ထိ တဿ အာဝဋ္ဋနာ . . .ပေ . . . ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ . . .ပေ . . . အကုသလေန စိတ္တေန သမုဋ္ဌိတာ ဝေဒနာ . . .ပေ . . . သညာ . . . စေတနာ . . . လောဘော . . . ဒေါသော . . . မောဟော . . . မာနော . . . ဒိဋ္ဌိ . . . ဝိစိကိစ္ဆာ . . . ထိနံ . . . ဥဒ္ဓစ္စံ . . .

ဘဂိဇိက် ...ပေ... ဘဏ္ဍတိတပိပ် ဘကုသလ် သဲဇဖဲဖဖ်, ဘတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဘဲဖဏ်တိ၊ ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် ကယကဖဲဖ် ဇူပ် ဘကုသလ် သဲဇဖဲဖဖ်, ဘတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဏ ဂေမ် မတိတပိပေ ...ပေ...၊

ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် ကယကဖဲဖ် ဇူပ် ဘကုသလ် ဘဏဇဖဲဖဖ်, ဏတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဘဲဖဏ်တိ၊ ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ္ဂ ဖသဲသ္ဂ ဘကုသလ္ဂ ဘဏဇဖဲဖဖ္ဂ, ဏတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဏ ဂေမ် မတိတပိပေ ...ပေ... ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် ကယကဖဲဖ် ဇူပ် ဘကုသလ် ဘဏဇဖဲဖဖ်, ဏတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဘဲဖဏ်တိ၊ ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် မေဘဏ ...ပေ... သဗဲဗ ... ဗေတဏ ... ဇဂ္ဂ ... ၃္ဂသ္ဂ ... ဖ္ဂဂ္ဂ ... ဖဏ္ဍ ... ၁ိဇ္ဇဇိ ... မိဝိကိဝဲဝဲ ... ထိဏ ... ဘု၁ဲဒဝဲဝဲ ... ဘဂိဇိက် ...ပေ... ဘဏ္ဍတိတပိပ် ဘကုသလ် ဘဏဇဖဲဖဖ်, ဏတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဏ ဂေမ် မတိတပိပေ ...ပေ...၊

ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် ကယကဖဲဖ် ဇူပ် ဘကုသလဏ်တိ? ဘဲဖဏ်တိ၊ ယ် ကိဗဲဝိ ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် ဇူပ် သပိပ် တ် ဘကုသလဏ်တိ? ဏ ဂေမ် မတိတပိပေ ...ပေ...၊

၁၀၉၊ ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် မဝီကဖဲဖ် ဇူပ် ဘကုသလဏ်တိ? ဘဲဖဏ်တိ၊ သဲဇဖဲဖဖ်, ဘတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဏ ဂေမ် မတိတပိပေ ...ပေ... ဏဏ ဘဏဇဖဲဖဖ်, ဏတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဘဲဖဏ်တိ၊ ဂဗဲဝိ ဘဏဇဖဲဖဖ်, ဏတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇိ; ဏ္ဍ ၁ မတ ဇေ မတိတပိပေ – ''ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် မဝီကဖဲဖ် ဇူပ် ဘကုသလ''ဏ်တိ၊

ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ္ဂ ဖသဲသ္ဂ ဘကုသလ္ဂ သဲဇဖဲဖဖ္ဂ, ဘတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဘဲဖဏ်တိ၊ ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် မဝီကဖဲဖ် ဇူပ် ဘကုသလ် သဲဇဖဲဖဖ်, ဘတိထိ တသဲသ ဘဲမဇ္ဇဇ္ဇ ...ပေ... ပဗိဇီတိ? ဏ ဂေမ် မတိတပိပေ ...ပေ... ဘကုသလေဏ ဝိတိတေဏ သဖုဇ္ဇဇ္ဇိတ် မေဘဏ ...ပေ... သဗဲဗ ... ဗေတဏ ... ဇဂ္ဂ ... ၃္ဂသ္ဂ ... ဖ္ဂဂ္ဂ ... ဖဏ္ဍ ... ၁ိဇ္ဇဇိ ... မိဝိကိဝဲဝဲ ... ထိဏ ... ဘု၁ဲဒဝဲဝဲ ... ဘဂိဇိက် ...ပေ... ဘဏ္ဍတိတပိပ် ဘကုသလ် သဲဇဖဲဖဖ်, ဘတိထိ တသဲသ

ဘာဝနာယ ...ပေ... ပဟီယတိ? အာမန္တာ။ ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ အဝိစာရံ ရူပံ ကုသလံ သဒ္ဒါယတနံ, ကတ္ထစိ တဿေဝ ဘာဝနာယ ...ပေ... ပဟီယတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ အဝိစာရံ ရူပံ ကုသလံ ဂန္ဓာယတနံ, ကတ္ထစိ တဿေဝ ဘာဝနာယ ...ပေ... ပဟီယတိ? အာမန္တာ။ ကုသလေန ဝိတက္ကေန သမ္ပယုတ္တော ယဿေဝ ကုသလော ဂန္ဓာယတနော, ကတ္ထစိ တဿေဝ ဘာဝနာယ ...ပေ... ပဟီယတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ အဝိစာရံ ရူပံ ကုသလံ ဂန္ဓာယတနံ, ကတ္ထစိ တဿေဝ ဘာဝနာယ ...ပေ... ပဟီယတိ? အာမန္တာ။ ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ မောဟံ ...ပေ... သဒ္ဒံ ... ဝေဒနံ ... ဂန္ဓံ ... ဥဒ္ဓံ ... ဖဿံ ... ဓမ္မံ ... ဝိညာဏံ ... မနသိကာရံ ... ထိနံ ... အာရုဒ္ဓံ ... အာဟာရံ ...ပေ... အဇ္ဈတ္တိကံ ကုသလံ ဂန္ဓာယတနံ, ကတ္ထစိ တဿေဝ ဘာဝနာယ ...ပေ... ပဟီယတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ အဝိစာရံ ရူပံ ကုသလန္တိ? အာမန္တာ။ ယံ ကိဉ္စိ ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ ရူပံ သဗ္ဗံ တံ ကုသလန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၁၇၁။ ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ အဝိစာရံ ရူပံ ကုသလန္တိ? အာမန္တာ။ ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ ရူပါယတနံ ကုသလန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ အဝိစာရံ ရူပံ ကုသလန္တိ? အာမန္တာ။ ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ သဒ္ဒါယတနံ ...ပေ... ဂန္ဓာယတနံ ... ရသာယတနံ ... ဖောဋ္ဌဗ္ဗာယတနံ ...ပေ... ပထဝီဓာတု ... အာပောဓာတု ... တေဇောဓာတု ...ပေ... ဝါယောဓာတု အာယုနာ အာယတနံ ကုသလံ ...ပေ... ကုသလန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ ရူပါယတနံ အဗျာကတန္တိ? အာမန္တာ။ ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ အဝိစာရံ ရူပံ အဗျာကတန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ကုသလေန ဝိတက္ကေန သမ္ပယုတ္တံ သဒ္ဒါယတနံ ...ပေ... ဂန္ဓာယတနံ ... ရသာယတနံ ... ဖောဋ္ဌဗ္ဗာယတနံ ...ပေ... ပထဝီဓာတု ... အာပောဓာတု ... တေဇောဓာတု ...ပေ... ဝါယောဓာတု အာယုနာ အာယတနံ ကုသလံ ...ပေ...

ဢၸ်ၹတ်တိၵတ်တိ? ဢၢမၼ်တႃ၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ဝၸီဝိၺ်ၺတ်တိ ရူပံ ဢၸ်ၹတ်တိၵၼ်တိ? ၼ ႁေဝံ ဝတ်တပ်ပေ ...ပေ ...၊

၁၉၈၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ဝၸီဝိၺ်ၺတ်တိ ရူပံ ဢၼႃရမ်မၼံ ဢၵုသလၼ်တိ? ဢၢမၼ်တႃ၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ရူပႃယတၼံ ဢၼႃရမ်မၼံ ဢၵုသလၼ်တိ? ၼ ႁေဝံ ဝတ်တပ်ပေ ...ပေ ... ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ဝၸီဝိၺ်ၺတ်တိ ရူပံ ဢၼႃရမ်မၼံ ဢၵုသလၼ်တိ? ဢၢမၼ်တႃ၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ သတ်တႃယတၼံ ...ပေ ... ၵၼ်တႃယတၼံ ...ပေ ... ရသႃယတၼံ ...ပေ ... ၽုတ်ထပ်ပႃယတၼံ ... ပထဝီတႃတု ... ဢႃပေႃတႃတု ... တေၸေႃတႃတု ...ပေ ... ဝႃယေႃတႃတု ဢႃသုဝ ဢႃသဝ်သု လွၵိတ် သေဝ်ၸ ဢၼႃရမ်မၼႃ ဢၵုသလႃတိ? ၼ ႁေဝံ ဝတ်တပ်ပေ ...ပေ ...၊

ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ရူပႃယတၼံ ဢၼႃရမ်မၼံ ဢၸ်ၹတ်တိၵၼ်တိ? ဢၢမၼ်တႃ၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ဝၸီဝိၺ်ၺတ်တိ ရူပံ ဢၼႃရမ်မၼံ ဢၸ်ၹတ်တိၵၼ်တိ? ၼ ႁေဝံ ဝတ်တပ်ပေ ...ပေ ... ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ သတ်တႃယတၼံ ...ပေ ... ၵၼ်တႃယတၼံ ... ရသႃယတၼံ ... ၽုတ်ထပ်ပႃယတၼံ ...ပေ ... ပထဝီတႃတု ... ဢႃပေႃတႃတု ... တေၸေႃတႃတု ...ပေ ... ဝႃယေႃတႃတု ဢႃသုဝ ဢႃသဝ်သု လွၵိတ် သေဝ်ၸ ဢၼႃရမ်မၼႃ ဢၸ်ၹတ်တိၵႃတိ? ဢၢမၼ်တႃ၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ဝၸီဝိၺ်ၺတ်တိ ရူပံ ဢၼႃရမ်မၼံ ဢၸ်ၹတ်တိၵၼ်တိ? ၼ ႁေဝံ ဝတ်တပ်ပေ ...ပေ ...၊

၁၉၉၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ဝၸီဝိၺ်ၺတ်တိ ရူပံ ၽသ်သသမ်ပယုတ်တံ ဢၵုသလၼ်တိ? ဢၢမၼ်တႃ၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ရူပႃယတၼံ ၽသ်သသမ်ပယုတ်တံ ဢၵုသလၼ်တိ? ၼ ႁေဝံ ဝတ်တပ်ပေ ...ပေ ... ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ဝၸီဝိၺ်ၺတ်တိ ရူပံ ၽသ်သသမ်ပယုတ်တံ ဢၵုသလၼ်တိ? ဢၢမၼ်တႃ၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ သတ်တႃယတၼံ ...ပေ ... ၵၼ်တႃယတၼံ ... ရသႃယတၼံ ... ၽုတ်ထပ်ပႃယတၼံ ... ပထဝီတႃတု ... ဢႃပေႃတႃတု ... တေၸေႃတႃတု ...ပေ ... ဝႃယေႃတႃတု ဢႃသုဝ ဢႃသဝ်သု လွၵိတ် သေဝ်ၸ ၽသ်သသမ်ပယုတ်တႃ ဢၵုသလႃတိ? ၼ ႁေဝံ ဝတ်တပ်ပေ ...ပေ ...၊

ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ရူပႃယတၼံ ၽသ်သသမ်ပယုတ်တံ ဢၸ်ၹတ်တိၵၼ်တိ? ဢၢမၼ်တႃ၊ ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ ဝၸီဝိၺ်ၺတ်တိ ရူပံ ဢၼႃရမ်မၼံ ၽသ်သသမ်ပယုတ်တံ ဢၸ်ၹတ်တိၵၼ်တိ? ၼ ႁေဝံ ဝတ်တပ်ပေ ...ပေ ... ဢၵုသလေၼ ၸိတ်တေၼ သမုတ်ထိတံ သတ်တႃယတၼံ ...ပေ ... ၵၼ်တႃယတၼံ ...

ᩁᩈᩣᨿᨲᨶᩴ ... ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᩣᨿᨲᨶᩴ ... ᨸᨳᩅᩦᨵᩣᨲᩩ ... ᩋᩣᨸᩮᩣᨵᩣᨲᩩ ... ᨲᩮᨩᩮᩣᨵᩣᨲᩩ ...ᨸᩮ... ᩅᩣᨿᩮᩣᨵᩣᨲᩩ ᩋᩈᩩᨧᩥ ᩋᩔᩩ ᩃᩮᩣᩉᩥᨲᩴ ᩈᩮᨴᩮᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩮᩣ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩅᨧᩦᨠᨾ᩠ᨾᩴ ᩁᩪᨸᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩴ ᩋᨻ᩠ᨿᩣᨠᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩅᨧᩦᨠᨾ᩠ᨾᩴ ᩁᩪᨸᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩴ ᩋᨠᩩᩈᩃᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩁᩪᨸᩣᨿᨲᨶᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩴ ᩋᨠᩩᩈᩃᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩅᨧᩦᨠᨾ᩠ᨾᩴ ᩁᩪᨸᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩴ ᩋᨠᩩᩈᩃᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩈᨴ᩠ᨴᩣᨿᨲᨶᩴ ...ᨸᩮ... ᨣᨶ᩠ᨵᩣᨿᨲᨶᩴ ... ᩁᩈᩣᨿᨲᨶᩴ ... ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᩣᨿᨲᨶᩴ ... ᨸᨳᩅᩦᨵᩣᨲᩩ ... ᩋᩣᨸᩮᩣᨵᩣᨲᩩ ... ᨲᩮᨩᩮᩣᨵᩣᨲᩩ ...ᨸᩮ... ᩅᩣᨿᩮᩣᨵᩣᨲᩩ ᩋᩈᩩᨧᩥ ᩋᩔᩩ ᩃᩮᩣᩉᩥᨲᩴ ᩈᩮᨴᩮᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩮᩣ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩮᩣ ᩋᨠᩩᩈᩃᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩁᩪᨸᩣᨿᨲᨶᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩴ ᩋᨻ᩠ᨿᩣᨠᨲᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩅᨧᩦᨠᨾ᩠ᨾᩴ ᩁᩪᨸᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩴ ᩋᨻ᩠ᨿᩣᨠᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩈᨴ᩠ᨴᩣᨿᨲᨶᩴ ...ᨸᩮ... ᨣᨶ᩠ᨵᩣᨿᨲᨶᩴ ... ᩁᩈᩣᨿᨲᨶᩴ ... ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᩣᨿᨲᨶᩴ ... ᨸᨳᩅᩦᨵᩣᨲᩩ ... ᩋᩣᨸᩮᩣᨵᩣᨲᩩ ... ᨲᩮᨩᩮᩣᨵᩣᨲᩩ ...ᨸᩮ... ᩅᩣᨿᩮᩣᨵᩣᨲᩩ ᩋᩈᩩᨧᩥ ᩋᩔᩩ ᩃᩮᩣᩉᩥᨲᩴ ᩈᩮᨴᩮᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩮᩣ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨠᩩᩈᩃᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩈᨾᩩᨭ᩠ᨮᩥᨲᩴ ᩅᨧᩦᨠᨾ᩠ᨾᩴ ᩁᩪᨸᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ ᨹᩔᩅᩥᨸ᩠ᨸᨿᩩᨲ᩠ᨲᩴ ᩋᨻ᩠ᨿᩣᨠᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

᪕᪓᪘। ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩁᩪᨸᩴ ᨠᩩᩈᩃᨾ᩠ᨸᩥ ᩋᨠᩩᩈᩃᨾ᩠ᨸᩦ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᨠᩣᨿᨠᨾ᩠ᨾᩴ ᩅᨧᩦᨠᨾ᩠ᨾᩴ ᨠᩩᩈᩃᨾ᩠ᨸᩥ ᩋᨠᩩᩈᩃᨾ᩠ᨸᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᨠᩣᨿᨠᨾ᩠ᨾᩴ ᩅᨧᩦᨠᨾ᩠ᨾᩴ ᨠᩩᩈᩃᨾ᩠ᨸᩥ ᩋᨠᩩᩈᩃᨾ᩠ᨸᩥ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩁᩪᨸᩴ ᨠᩩᩈᩃᨾ᩠ᨸᩥ ᩋᨠᩩᩈᩃᨾ᩠ᨸᩦ’’ᨲᩥ।

ᩁᩪᨸᩴ ᨠᩩᩈᩃᨾ᩠ᨸᩥ ᩋᨠᩩᩈᩃᨾ᩠ᨸᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨧᨠ᩠ᨡᩣᨿᨲᨶᩴ ᨠᩩᩈᩃᨾ᩠ᨸᩥ ᩋᨠᩩᩈᩃᨾ᩠ᨸᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩁᩪᨸᩴ ᨠᩩᩈᩃᨾ᩠ᨸᩥ ᩋᨠᩩᩈᩃᨾ᩠ᨸᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩮᩣᨲᩣᨿᨲᨶᩴ ...ᨸᩮ... ᨠᩣᨿᩣᨿᨲᨶᩴ ...

ဇိဝှာယတနံ ... ကာယာယတနံ ... ရူပါယတနံ ... သဒ္ဒါယတနံ ... ဂန္ဓာယတနံ ... ရသာယတနံ ... ဖောဋ္ဌဗ္ဗာယတနံ ... ပထဝီဓာတု ... အာပေါဓာတု ... တေဇောဓာတု ...ပေ... ဝါယောဓာတု [illegible] ကုသလမ္ပိ အကုသလမ္ပီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ကာယော ရူပံ, ကာယကမ္မံ ရူပန္တိ? အာမန္တာ။ မနော ရူပံ, မနောကမ္မံ ရူပန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... မနော အရူပံ, မနောကမ္မံ အရူပန္တိ? အာမန္တာ။ ကာယော အရူပံ, ကာယကမ္မံ အရူပန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ကာယော ရူပန္တိ, ကာယကမ္မံ ရူပန္တိ? အာမန္တာ။ စက္ခာယတနံ ရူပန္တိ, စက္ခုဝိညာဏံ ရူပန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ကာယော ရူပန္တိ, ကာယကမ္မံ ရူပန္တိ? အာမန္တာ။ သောတာယတနံ ရူပန္တိ, သောတဝိညာဏံ ရူပန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ကာယော ရူပန္တိ, ကာယကမ္မံ ရူပန္တိ? အာမန္တာ။ ဃာနာယတနံ ရူပန္တိ, ဃာနဝိညာဏံ ရူပန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ကာယော ရူပန္တိ, ကာယကမ္မံ ရူပန္တိ? အာမန္တာ။ ဇိဝှာယတနံ ရူပန္တိ, ဇိဝှာဝိညာဏံ ရူပန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ကာယော ရူပန္တိ, ကာယကမ္မံ ရူပန္တိ? အာမန္တာ။ ကာယာယတနံ ရူပန္တိ, ကာယဝိညာဏံ ရူပန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၁၇၈။ ရူပံ ကမ္မန္တိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ''စေတနာဟံ, ဘိက္ခဝေ, ကမ္မံ ဝဒါမိ; စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ''တိ [အ၊ နိ၊ ၆၊၆၃ နိဗ္ဗေဓိကသုတ္တေ]! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ''ရူပံ ကမ္မ''န္တိ။

ရူပံ ကမ္မန္တိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ''ကာယေ ဝါ, အာနန္ဒ [ဟာနန္ဒ (သံ၊ နိ၊ ၂၊၂၅)], သတိ ကာယသဉ္စေတနာဟေတု ဥပ္ပဇ္ဇတိ အဇ္ဈတ္တံ သုခဒုက္ခံ; ဝါစာယ ဝါ, အာနန္ဒ [ဟာနန္ဒ (သံ၊ နိ၊ ၂၊၂၅)], သတိ ဝစီသဉ္စေတနာဟေတု ဥပ္ပဇ္ဇတိ အဇ္ဈတ္တံ သုခဒုက္ခံ; မနေ ဝါ, အာနန္ဒ [ဟာနန္ဒ (သံ၊ နိ၊ ၂၊၂၅)], သတိ မနောသဉ္စေတနာဟေတု ဥပ္ပဇ္ဇတိ အဇ္ဈတ္တံ သုခဒုက္ခ''န္တိ [သံ၊ နိ၊ ၂၊၂၅; အ၊ နိ၊ ၄၊၁၇၁]! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ''ရူပံ ကမ္မ''န္တိ။

ရူပံ ကမ္မန္တိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ''တိဝိဓာ, ဘိက္ခဝေ, ကာယသဉ္စေတနာ အကုသလံ ကာယကမ္မံ ဒုက္ခုဒြယံ ဒုက္ခဝိပါကံ; စတုဗ္ဗိဓာ,

𑜘𑜢𑜀𑜫𑜁𑜈𑜦, 𑜈𑝀𑜣𑜏𑜐𑜫𑝀𑜦𑜄𑜃𑜡 𑜒𑜀𑜤𑜏𑜎𑜪 𑜈𑝀𑜣𑜀𑜉𑜫𑜉𑜪 𑜓𑜤𑜀𑜫𑜁𑜤𑜓𑜞𑜊𑜪 𑜓𑜤𑜀𑜫𑜁𑜈𑜢𑜆𑜡𑜀𑜪; 𑜄𑜢𑜈𑜢𑜔𑜡, 𑜘𑜢𑜀𑜫𑜁𑜈𑜦, 𑜉𑜃𑜨𑜏𑜐𑜫𑝀𑜦𑜄𑜃𑜡 𑜒𑜀𑜤𑜏𑜎𑜪 𑜉𑜃𑜨𑜀𑜉𑜫𑜉𑜪 𑜓𑜤𑜀𑜫𑜁𑜤𑜓𑜞𑜊𑜪 𑜓𑜤𑜀𑜫𑜁𑜈𑜢𑜆𑜡𑜀𑜪; 𑜄𑜢𑜈𑜢𑜔𑜡, 𑜘𑜢𑜀𑜫𑜁𑜈𑜦, 𑜀𑜡𑜊𑜏𑜐𑜫𑝀𑜦𑜄𑜃𑜡 𑜀𑜤𑜏𑜎𑜪 𑜀𑜡𑜊𑜀𑜉𑜫𑜉𑜪 𑜏𑜤𑜁𑜤𑜓𑜞𑜊𑜪 𑜏𑜤𑜁𑜈𑜢𑜆𑜡𑜀𑜪; 𑝀𑜄𑜤𑜈𑜫𑜈𑜢𑜔𑜡, 𑜘𑜢𑜀𑜫𑜁𑜈𑜦, 𑜈𑝀𑜣𑜏𑜐𑜫𑝀𑜦𑜄𑜃𑜡 𑜀𑜤𑜏𑜎𑜪 𑜈𑝀𑜣𑜀𑜉𑜫𑜉𑜪 𑜏𑜤𑜁𑜤𑜓𑜞𑜊𑜪 𑜏𑜤𑜁𑜈𑜢𑜆𑜡𑜀𑜪; 𑜄𑜢𑜈𑜢𑜔𑜡, 𑜘𑜢𑜀𑜫𑜁𑜈𑜦, 𑜉𑜃𑜨𑜏𑜐𑜫𑝀𑜦𑜄𑜃𑜡 𑜀𑜤𑜏𑜎𑜪 𑜉𑜃𑜨𑜀𑜉𑜫𑜉𑜪 𑜏𑜤𑜁𑜤𑜓𑜞𑜊𑜪 𑜏𑜤𑜁𑜈𑜢𑜆𑜡𑜀’’𑜃𑜫𑜄𑜢 [𑜒। 𑜃𑜢। 𑜱𑜰।𑜲𑜱𑜷 𑜌𑜨𑜀𑜪 𑜆𑜃 𑜈𑜢𑜏𑜓𑜢𑜏𑜪]! 𑜒𑜄𑜫𑜌𑜦𑜈 𑜏𑜤𑜄𑜫𑜄𑜃𑜫𑜄𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜄𑜦𑜃 𑜑𑜢 𑜃 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 – ‘‘𑜍𑜥𑜆𑜪 𑜀𑜉𑜫𑜉’’𑜃𑜫𑜄𑜢।

𑜍𑜥𑜆𑜪 𑜀𑜉𑜫𑜉𑜃𑜫𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜃𑜃𑜤 𑜈𑜤𑜄𑜫𑜄𑜪 𑜘𑜕𑜈𑜄𑜡 – ‘‘𑜏𑝀𑜡𑜊𑜪, 𑜒𑜡𑜃𑜃𑜫𑜓, 𑜏𑜉𑜢𑜓𑜫𑜔𑜢 𑜉𑜨𑜗𑜆𑜤𑜍𑜢𑜏𑜨 𑜆𑜡𑝁𑜎𑜢𑜆𑜤𑜄𑜫𑜄𑜏𑜫𑜏 [𑜆𑜨𑜄𑜎𑜢𑜆𑜤𑜄𑜫𑜄𑜏𑜫𑜏 (𑜉। 𑜃𑜢। 𑜳।𑜳𑜰𑜰)] 𑜆𑜍𑜢𑜈𑜫𑜈𑜡𑜙𑜀𑜏𑜫𑜏 𑜒𑜦𑜈𑜪 𑜆𑜤𑝁𑜫𑝂𑜨 𑜒𑜦𑜈𑜪 𑜈𑜫𑜊𑜡𑜀𑜍𑜦𑜊𑜫𑜊 – ‘𑜏𑜐𑜫𑝀𑜦𑜄𑜃𑜢𑜀𑜪, 𑜒𑜡𑜈𑜤𑜏𑜨 𑜆𑜡𑝁𑜎𑜢𑜆𑜤𑜄𑜫𑜄, 𑜀𑜉𑜫𑜉𑜪 𑜀𑜄𑜫𑜈𑜡 𑜀𑜡𑜊𑜦𑜃 𑜈𑜡𑝀𑜡𑜊 𑜉𑜃𑜏𑜡 𑜏𑜤𑜁𑜈𑜦𑜓𑜃𑜣𑜊𑜪 𑜏𑜤𑜁𑜪 𑜏𑜨 𑜈𑜦𑜓𑜊𑜄𑜢; 𑜏𑜐𑜫𑝀𑜦𑜄𑜃𑜢𑜀𑜪, 𑜒𑜡𑜈𑜤𑜏𑜨 𑜆𑜡𑝁𑜎𑜢𑜆𑜤𑜄𑜫𑜄, 𑜀𑜉𑜫𑜉𑜪 𑜀𑜄𑜫𑜈𑜡 𑜀𑜡𑜊𑜦𑜃 𑜈𑜡𑝀𑜡𑜊 𑜉𑜃𑜏𑜡 𑜓𑜤𑜀𑜫𑜁𑜈𑜦𑜓𑜃𑜣𑜊𑜪 𑜓𑜤𑜀𑜫𑜁𑜪 𑜏𑜨 𑜈𑜦𑜓𑜊𑜄𑜢; 𑜏𑜐𑜫𑝀𑜦𑜄𑜃𑜢𑜀𑜪, 𑜒𑜡𑜈𑜤𑜏𑜨 𑜆𑜡𑝁𑜎𑜢𑜆𑜤𑜄𑜫𑜄, 𑜀𑜉𑜫𑜉𑜪 𑜀𑜄𑜫𑜈𑜡 𑜀𑜡𑜊𑜦𑜃 𑜈𑜡𑝀𑜡𑜊 𑜉𑜃𑜏𑜡 𑜒𑜓𑜤𑜀𑜫𑜁𑜉𑜏𑜤𑜁𑜈𑜦𑜓𑜃𑜣𑜊𑜪 𑜒𑜓𑜤𑜀𑜫𑜁𑜉𑜏𑜤𑜁𑜪 𑜏𑜨 𑜈𑜦𑜓𑜊𑜄𑜣’𑜄𑜢, 𑜒𑜦𑜈𑜪 𑜈𑜫𑜊𑜡𑜀𑜍𑜉𑜡𑜃𑜨 𑜁𑜨, 𑜒𑜡𑜃𑜃𑜫𑜓, 𑜏𑜉𑜢𑜓𑜫𑜔𑜢 𑜉𑜨𑜗𑜆𑜤𑜍𑜢𑜏𑜨 𑜆𑜡𑝁𑜎𑜢𑜆𑜤𑜄𑜫𑜄𑜏𑜫𑜏 𑜆𑜍𑜢𑜈𑜫𑜈𑜡𑜙𑜀𑜏𑜫𑜏 𑜏𑜉𑜫𑜉𑜡 𑜈𑜫𑜊𑜡𑜀𑜍𑜉𑜡𑜃𑜨 𑜈𑜫𑜊𑜡𑜀𑜍𑜦𑜊𑜫𑜊𑜡’’𑜄𑜢 [𑜉। 𑜃𑜢। 𑜳।𑜳𑜰𑜰]! 𑜒𑜄𑜫𑜌𑜦𑜈 𑜏𑜤𑜄𑜫𑜄𑜃𑜫𑜄𑜨𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜄𑜦𑜃 𑜑𑜢 𑜃 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 – ‘‘𑜍𑜥𑜆𑜪 𑜀𑜉𑜫𑜉’’𑜃𑜫𑜄𑜢।

𑜍𑜥𑜆𑜪 𑜀𑜉𑜫𑜉𑜃𑜫𑜄𑜢𑜀𑜌𑜡 𑜃𑜢𑝁𑜫𑝂𑜢𑜄𑜡।

𑜸। 𑜒𑝁𑜫𑝂𑜉𑜈𑜕𑜫𑜕𑜨

(𑜸𑜲) 𑜱𑜰। 𑜙𑜣𑜈𑜢𑜄𑜢𑜃𑜫𑜓𑜞𑜢𑜊𑜀𑜌𑜡

𑜵𑜴𑜰। 𑜃𑜄𑜫𑜌𑜢 𑜍𑜥𑜆𑜙𑜣𑜈𑜢𑜄𑜢𑜃𑜫𑜓𑜞𑜢𑜊𑜃𑜫𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜃𑜄𑜫𑜌𑜢 𑜍𑜥𑜆𑜣𑜃𑜪 𑜔𑜉𑜫𑜉𑜡𑜃𑜪 𑜒𑜡𑜊𑜤 𑝂𑜢𑜄𑜢 𑜊𑜆𑜃𑜡 𑜊𑜡𑜆𑜃𑜡 𑜒𑜢𑜍𑜢𑜊𑜃𑜡 𑜈𑜄𑜫𑜄𑜃𑜡 𑜆𑜡𑜎𑜃𑜡𑜄𑜢? 𑜃 𑜑𑜦𑜈𑜪 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 ...𑜆𑜦... 𑜒𑜄𑜫𑜌𑜢 𑜍𑜥𑜆𑜣𑜃𑜪 𑜔𑜉𑜫𑜉𑜡𑜃𑜪 𑜒𑜡𑜊𑜤 𑝂𑜢𑜄𑜢 𑜊𑜆𑜃𑜡 𑜊𑜡𑜆𑜃𑜡 𑜒𑜢𑜍𑜢𑜊𑜃𑜡 𑜈𑜄𑜫𑜄𑜃𑜡 𑜆𑜡𑜎𑜃𑜡𑜄𑜢? 𑜒𑜡𑜉𑜃𑜫𑜄𑜡। 𑜑𑜐𑜫𑝀𑜢 𑜒𑜄𑜫𑜌𑜢 𑜍𑜥𑜆𑜣𑜃𑜪 𑜔𑜉𑜫𑜉𑜡𑜃𑜪 𑜒𑜡𑜊𑜤 𑝂𑜢𑜄𑜢 𑜊𑜆𑜃𑜡 𑜊𑜡𑜆𑜃𑜡 𑜒𑜢𑜍𑜢𑜊𑜃𑜡 𑜈𑜄𑜫𑜄𑜃𑜡 𑜆𑜡𑜎𑜃𑜡, 𑜃𑜨 𑝀 𑜈𑜄 𑜍𑜦 𑜈𑜄𑜫𑜄𑜈𑜫𑜈𑜦 – ‘‘𑜃𑜄𑜫𑜌𑜢 𑜍𑜥𑜆𑜙𑜣𑜈𑜢𑜄𑜢𑜃𑜫𑜓𑜞𑜢𑜊’’𑜃𑜫𑜄𑜢।

𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄒𑄨𑄖𑄨 𑄠𑄛𑄚𑅅 𑄠𑅅𑄛𑄚𑅅 𑄄𑄢𑄨𑄠𑄚𑅅 𑄤𑄖𑄳𑄖𑄚𑅅 𑄛𑅅𑄣𑄚𑅅, 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄒𑄨𑄖𑄨 𑄠𑄛𑄚𑅅 𑄠𑅅𑄛𑄚𑅅 𑄄𑄢𑄨𑄠𑄚𑅅 𑄤𑄖𑄳𑄖𑄚𑅅 𑄛𑅅𑄣𑄚𑅅, 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄃𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄒𑄨𑄖𑄨 𑄠𑄛𑄚𑅅 𑄠𑅅𑄛𑄚𑅅 𑄄𑄢𑄨𑄠𑄚𑅅 𑄤𑄖𑄳𑄖𑄚𑅅 𑄛𑅅𑄣𑄚𑅅, 𑄚𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄒𑄨𑄖𑄨 𑄠𑄛𑄚𑅅 𑄠𑅅𑄛𑄚𑅅 𑄄𑄢𑄨𑄠𑄚𑅅 𑄤𑄖𑄳𑄖𑄚𑅅 𑄛𑅅𑄣𑄚𑅅, 𑄚𑄖𑄳𑄗𑄨 𑄃𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄃𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄃𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠’’𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄷𑄿𑄽। 𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄃𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄃𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄢𑄫𑄛𑄩𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠’’𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄢𑄫𑄛𑄩𑄚𑄐𑄳𑄌 𑄃𑄢𑄫𑄛𑄩𑄚𑄐𑄳𑄌 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄃𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄢𑄫𑄛𑄩𑄚𑄐𑄳𑄌 𑄃𑄢𑄫𑄛𑄩𑄚𑄐𑄳𑄌 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄢𑄫𑄛𑄩𑄚𑄐𑄳𑄌 𑄃𑄢𑄫𑄛𑄩𑄚𑄐𑄳𑄌 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄢𑄫𑄛𑄩𑄚𑄐𑄳𑄌 𑄃𑄢𑄫𑄛𑄩𑄚𑄐𑄳𑄌 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑅅𑄠𑄪 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠’’𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄚𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄚𑄖𑄳𑄗𑄨 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄷𑄿𑄾। 𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄖𑄳𑄗𑄨 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄛𑄨 𑄌 𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄃𑄖𑄳𑄗𑄨 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠𑄁, 𑄖𑄁 𑄌 𑄛𑄚 𑄚𑄮 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄚𑄖𑄳𑄗𑄨 𑄢𑄫𑄛𑄎𑄩𑄤𑄨𑄖𑄨𑄚𑄳𑄘𑄳𑄢𑄨𑄠’’𑄚𑄳𑄖𑄨।

𑄚𑄨𑄢𑄮𑄙𑄧 𑄥𑄧𑄟𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄃𑄧𑄖𑄴𑄗𑄨 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄴𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄇𑄧𑄖𑄧𑄟𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄧𑄛𑄧𑄢𑄨𑄡𑄛𑄧𑄚𑄴𑄚𑄧𑄚𑄴𑄖𑄨? 𑄥𑄧𑄋𑄴𑄈𑄢𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄧𑄛𑄧𑄢𑄨𑄡𑄛𑄧𑄚𑄴𑄚𑄧𑄚𑄴𑄖𑄨। 𑄚𑄨𑄢𑄮𑄙𑄧 𑄥𑄧𑄟𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄃𑄧𑄖𑄴𑄗𑄨 𑄥𑄧𑄋𑄴𑄈𑄢𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄚𑄨𑄢𑄮𑄙𑄧 𑄥𑄧𑄟𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄃𑄧𑄖𑄴𑄗𑄨 𑄥𑄧𑄋𑄴𑄈𑄢𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄚𑄨𑄢𑄮𑄙𑄧 𑄥𑄧𑄟𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄃𑄧𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄧𑄚𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮 ...𑄛𑄬... 𑄥𑄧𑄐𑄴𑄐𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮 ...𑄛𑄬... 𑄤𑄨𑄐𑄴𑄐𑄕𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄚𑄨𑄢𑄮𑄙𑄧 𑄥𑄧𑄟𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄃𑄧𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄧𑄚𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮 ...𑄛𑄬... 𑄥𑄧𑄐𑄴𑄐𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮 ...𑄛𑄬... 𑄤𑄨𑄐𑄴𑄐𑄕𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄚𑄧 𑄚𑄨𑄢𑄮𑄙𑄧 𑄥𑄧𑄟𑄛𑄧𑄚𑄴𑄚𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄻𑄽𑄼। 𑄃𑄧𑄖𑄴𑄗𑄨 𑄢𑄫𑄛𑄧𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄴𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄃𑄧𑄥𑄧𑄐𑄴𑄐𑄧𑄥𑄧𑄖𑄴𑄖𑄚𑄧𑄁 𑄃𑄧𑄖𑄴𑄗𑄨 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄴𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄧𑄥𑄧𑄐𑄴𑄐𑄧𑄥𑄧𑄖𑄴𑄖𑄚𑄧𑄁 𑄃𑄧𑄖𑄴𑄗𑄨 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄴𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄦𑄧𑄐𑄴𑄌𑄨 𑄃𑄧𑄥𑄧𑄐𑄴𑄐𑄧𑄥𑄧𑄖𑄴𑄖𑄚𑄧𑄁 𑄃𑄧𑄖𑄴𑄗𑄨 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄁, 𑄖𑄬𑄚𑄧 𑄤𑄧𑄖𑄧 𑄢𑄬 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 – ‘‘𑄃𑄧𑄖𑄴𑄗𑄨 𑄢𑄫𑄛𑄧𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧’’𑄚𑄴𑄖𑄨। 𑄃𑄧𑄥𑄧𑄐𑄴𑄐𑄧𑄥𑄧𑄖𑄴𑄖𑄚𑄧𑄁 𑄃𑄧𑄖𑄴𑄗𑄨 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄴𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄇𑄧𑄖𑄧𑄟𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄧𑄛𑄧𑄢𑄨𑄡𑄛𑄧𑄚𑄴𑄚𑄧𑄚𑄴𑄖𑄨? 𑄥𑄧𑄋𑄴𑄈𑄢𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄧𑄛𑄧𑄢𑄨𑄡𑄛𑄧𑄚𑄴𑄚𑄧𑄚𑄴𑄖𑄨। 𑄃𑄧𑄥𑄧𑄐𑄴𑄐𑄧𑄥𑄧𑄖𑄴𑄖𑄚𑄧𑄁 𑄃𑄧𑄖𑄴𑄗𑄨 𑄥𑄧𑄋𑄴𑄈𑄢𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄧𑄥𑄧𑄐𑄴𑄐𑄧𑄥𑄧𑄖𑄴𑄖𑄚𑄧𑄁 𑄃𑄧𑄖𑄴𑄗𑄨 𑄥𑄧𑄋𑄴𑄈𑄢𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄃𑄧𑄥𑄧𑄐𑄴𑄐𑄧𑄥𑄧𑄖𑄴𑄖𑄚𑄧𑄁 𑄃𑄧𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄧𑄚𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮 ...𑄛𑄬... 𑄥𑄧𑄐𑄴𑄐𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮 ...𑄛𑄬... 𑄤𑄨𑄐𑄴𑄐𑄕𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄧𑄥𑄧𑄐𑄴𑄐𑄧𑄥𑄧𑄖𑄴𑄖𑄚𑄧𑄁 𑄃𑄧𑄖𑄴𑄗𑄨 𑄤𑄬𑄘𑄧𑄚𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮 ...𑄛𑄬... 𑄥𑄧𑄐𑄴𑄐𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮 ...𑄛𑄬... 𑄤𑄨𑄐𑄴𑄐𑄕𑄧𑄇𑄴𑄈𑄧𑄚𑄴𑄙𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄛𑄧𑄐𑄴𑄌𑄧𑄤𑄮𑄇𑄢𑄧𑄞𑄧𑄤𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄻𑄽𑄽। 𑄅𑄛𑄧𑄛𑄧𑄖𑄴𑄖𑄬𑄥𑄨𑄡𑄬𑄚𑄧 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄟𑄪𑄑𑄴𑄒𑄨𑄖𑄧𑄁 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄁 𑄅𑄛𑄧𑄛𑄧𑄖𑄴𑄖𑄬𑄥𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄞𑄨𑄎𑄴𑄎𑄧𑄟𑄚𑄬 𑄆𑄇𑄧𑄘𑄬𑄥𑄧𑄁 𑄞𑄨𑄎𑄴𑄎𑄧𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖। 𑄅𑄛𑄧𑄛𑄧𑄖𑄴𑄖𑄬𑄥𑄨𑄡𑄬𑄚𑄧 𑄌𑄨𑄖𑄴𑄖𑄬𑄚𑄧 𑄥𑄧𑄟𑄪𑄑𑄴𑄒𑄨𑄖 𑄜𑄧𑄥𑄴𑄥 𑄅𑄛𑄧𑄛𑄧𑄖𑄴𑄖𑄬𑄥𑄨𑄡𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄞𑄨𑄎𑄴𑄎𑄧𑄟𑄚𑄬 𑄆𑄇𑄧𑄘𑄬𑄥 𑄞𑄨𑄎𑄴𑄎𑄧𑄚𑄴𑄖𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄅𑄛𑄛𑄖𑄴𑄖𑄬𑄥𑄨𑄠𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄴𑄒𑄨𑄖𑄁 𑄟𑄥𑄴𑄥𑄁 𑄅𑄛𑄛𑄖𑄴𑄖𑄬𑄥𑄨𑄠𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄟𑅅𑄚𑄬 𑄃𑄚𑄤𑄥𑄬𑄥𑄁 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄅𑄛𑄛𑄖𑄴𑄖𑄬𑄥𑄨𑄠𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄟𑄪𑄑𑄴𑄒𑄨𑄖𑄁 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄁 𑄅𑄛𑄛𑄖𑄴𑄖𑄬𑄥𑄨𑄠𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄟𑅅𑄚𑄬 𑄃𑄚𑄤𑄥𑄬𑄥𑄁 𑄚𑄨𑄢𑄪𑄎𑄴𑄏𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄹𑄻𑄹𑅁 𑄘𑄳𑄤𑄬 𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄘𑄳𑄤𑄩𑄦𑄨 𑄎𑄩𑄤𑄨𑄖𑄬𑄦𑄨 𑄎𑄩𑄤𑄖𑄨, 𑄘𑄳𑄤𑄩𑄦𑄨 𑄟𑄢𑄕𑄬𑄦𑄨 𑄟𑄩𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅 [𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 (𑄥𑄳𑄠𑅅𑅁 𑄇𑄁𑅁 𑄛𑄩𑅁)]𑅁

𑄎𑄩𑄤𑄨𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄾𑅁 𑄃𑄑𑄴𑄒𑄟𑄤𑄉𑄴𑄉𑄮

(𑄾𑄹) 𑄷𑄷𑅁 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪𑄇𑄗𑅅

𑄹𑄻𑄺𑅁 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 ...𑄛𑄬... 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄥𑄮𑄖𑅅𑄛𑄚𑄴𑄚𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑅅 𑄚 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄚 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄩 ...𑄛𑄬... 𑄃𑄚𑅅𑄉𑅅𑄟𑄩 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄜𑄣𑅅 𑄚 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄚 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑅅𑄕𑅅𑄖𑄨𑄛𑅅𑄖𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄫𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄘𑄨𑄚𑄴𑄚𑅅𑄘𑅅𑄚𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ...𑄛𑄬... 𑄇𑅅𑄟𑄬𑄥𑄪𑄟𑄨𑄌𑄴𑄍𑅅𑄌𑅅𑄢𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ... 𑄟𑄪𑄥𑅅𑄤𑅅𑄘𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ... 𑄛𑄨𑄥𑄪𑄕𑄤𑅅𑄌𑅅𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ... 𑄜𑄢𑄪𑄥𑄤𑅅𑄌𑅅𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ... 𑄥𑄟𑄴𑄜𑄛𑄴𑄛𑄣𑅅𑄛𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ... 𑄟𑅅𑄖𑄪𑄊𑅅𑄖𑄇𑄟𑄴𑄟𑄥𑄴𑄥 [𑄟𑅅𑄖𑄪𑄊𑅅𑄖𑄇𑄇𑄟𑄴𑄟𑄥𑄴𑄥 (𑄥𑄳𑄠𑅅𑅁), 𑄟𑅅𑄖𑄪𑄊𑅅𑄖𑄨𑄇𑄟𑄴𑄟𑄥𑄴𑄥 (𑄇𑅁) 𑄖𑄗𑅅 𑄛𑄨𑄖𑄪𑄊𑅅𑄖𑄇𑄃𑄢𑄦𑄚𑄴𑄖𑄊𑅅𑄖𑄇𑄇𑄟𑄴𑄟𑄥𑄴𑄥𑅅𑄖𑄨𑄛𑄘𑄬𑄥𑄪] 𑄦𑄬𑄖𑄪 ... 𑄛𑄨𑄖𑄪𑄊𑅅𑄖𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ... 𑄃𑄢𑄦𑄚𑄴𑄖𑄊𑅅𑄖𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ...

𑄣𑄮𑄦𑄨𑄖𑄪𑄛𑄴𑄛𑅅𑄘𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 ...𑄛𑄬... 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄫𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄇𑄖𑄟𑄥𑄴𑄥 𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄫𑄖𑄨? 𑄠𑄮 𑄦𑄨 𑄃𑄢𑄦𑄚𑄴𑄖𑄁 𑄃𑄝𑄴𑄞𑅅𑄌𑄨𑄇𑄴𑄈𑄖𑄩𑄖𑄨𑅁 𑄃𑄢𑄦𑄚𑄴𑄖𑄁 𑄃𑄝𑄴𑄞𑅅𑄌𑄨𑄇𑄴𑄈𑄚𑄇𑄟𑄴𑄟𑄥𑄴𑄥 𑄦𑄬𑄖𑄪 𑄃𑄢𑄦𑅅 𑄃𑄢𑄦𑄖𑄴𑄖𑅅 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄠𑄬 𑄇𑄬𑄌𑄨 𑄃𑄢𑄦𑄚𑄴𑄖𑄁 𑄃𑄝𑄴𑄞𑅅𑄌𑄨𑄇𑄴𑄈𑄚𑄴𑄖𑄨, 𑄥𑄝𑄴𑄝𑄬 𑄖𑄬 𑄃𑄢𑄦𑄖𑄴𑄖𑄁 𑄥𑄌𑄴𑄍𑄨𑄇𑄢𑄮𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄃𑄑𑄴𑄒𑄟𑄤𑄉𑄴𑄉𑄮𑅁

𑄖𑄥𑄴𑄥𑄪𑄘𑄴𑄘𑅅𑄚𑄁 –

𑄍 𑄉𑄖𑄨𑄠𑄮, 𑄃𑄚𑄴𑄖𑄢𑅅𑄞𑄤𑄮, 𑄛𑄐𑄴𑄌𑄬𑄤 𑄇𑅅𑄟𑄉𑄪𑄕𑅅 𑄇𑅅𑄟𑄙𑅅𑄖𑄪, 𑄛𑄐𑄴𑄌𑄬𑄤 𑄃𑅅𑄠𑄖𑄚𑅅𑄚𑄨 𑄇𑅅𑄟𑅅, 𑄢𑄫𑄛𑄨𑄚𑄮 𑄙𑄟𑄴𑄟𑅅 𑄢𑄫𑄛𑄙𑅅𑄖𑄪, 𑄃𑄢𑄫𑄛𑄨𑄚𑄮 𑄙𑄟𑄴𑄟𑅅 𑄃𑄢𑄫𑄛𑄙𑅅𑄖𑄪, 𑄥𑅄𑅅𑄠𑄖𑄚𑄨𑄇𑅅 𑄃𑄖𑄴𑄖𑄞𑅅𑄤𑄮 𑄢𑄫𑄛𑄙𑅅𑄖𑄪𑄠𑅅, 𑄃𑄖𑄴𑄗𑄨 𑄢𑄫𑄛𑄁 𑄃𑄢𑄫𑄛𑄬𑄥𑄪, 𑄢𑄫𑄛𑄁 𑄇𑄟𑄴𑄟𑄁, 𑄢𑄫𑄛𑄁 𑄎𑄩𑄤𑄨𑄖𑄁, 𑄇𑄟𑄴𑄟𑄦𑄬𑄖𑄪 𑄛𑄢𑄨𑄦𑅅𑄠𑄖𑄩𑄖𑄨𑅁

𑄿𑅁 𑄚𑄤𑄟𑄤𑄉𑄴𑄉𑄮

(𑄾𑄺) 𑄷𑅁 𑄃𑅅𑄚𑄨𑄥𑄁𑄥𑄘𑄥𑄴𑄥𑅅𑄤𑄩𑄇𑄗𑅅

𑄻𑄿𑄷𑅁 𑄃𑅅𑄚𑄨𑄥𑄁𑄥𑄘𑄥𑄴𑄥𑅅𑄤𑄨𑄥𑄴𑄥 𑄥𑄁𑄠𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄥𑄋𑄴𑄈𑅅𑄢𑄬 𑄃𑄚𑄨𑄌𑄴𑄌𑄖𑄮 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄖𑄮 𑄥𑄁𑄠𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄠𑄚𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄥𑄋𑄴𑄈𑅅𑄢𑄬 𑄃𑄚𑄨𑄌𑄴𑄌𑄖𑄮 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄖𑄮 𑄥𑄁𑄠𑄮𑄎𑄚𑅅 𑄛𑄦𑄩𑄠𑄚𑄴𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑅅𑄚𑄨𑄥𑄁𑄥𑄘𑄥𑄴𑄥𑅅𑄤𑄨𑄥𑄴𑄥 𑄥𑄁𑄠𑄮𑄎𑄚𑅅𑄚𑄁 𑄛𑄦𑅅𑄚’’𑄚𑄴𑄖𑄨𑅁

𑄚𑄚𑄪 𑄥𑄋𑄴𑄈𑅅𑄢𑄬 𑄘𑄪𑄇𑄴𑄈𑄖𑄮 ...𑄛𑄬... 𑄢𑄮𑄉𑄖𑄮 ... 𑄉𑄕𑄴𑄓𑄖𑄮 ... 𑄥𑄣𑄴𑄣𑄖𑄮 ... 𑄃𑄊𑄖𑄮 ... 𑄃𑅅𑄝𑅅𑄙𑄖𑄮 ... 𑄛𑄢𑄖𑄮 ... 𑄛𑄣𑄮𑄇𑄖𑄮 ... 𑄃𑄩𑄖𑄨𑄖𑄮 ... 𑄅𑄛𑄘𑄴𑄘𑄤𑄖𑄮 ... 𑄞𑄠𑄖𑄮 ... 𑄅𑄛𑄥𑄉𑄴𑄉𑄖𑄮 ... 𑄌𑄣𑄖𑄮 ... 𑄛𑄞𑄋𑄴𑄉𑄪𑄖𑄮 ... 𑄃𑄘𑄴𑄙𑄪𑄤𑄖𑄮 ... 𑄃𑄖𑅅𑄕𑄖𑄮 ... 𑄃𑄣𑄬𑄕𑄖𑄮 ... 𑄃𑄥𑄢𑄕𑄖𑄮 ... 𑄃𑄥𑄢𑄕𑄩𑄞𑄫𑄖𑄖𑄮 ... 𑄢𑄨𑄖𑄴𑄖𑄖𑄮 ... 𑄖𑄪𑄌𑄴𑄍𑄖𑄮 ... 𑄥𑄪𑄐𑄴𑄐𑄖𑄮 ... 𑄃𑄚𑄖𑄴𑄖𑄖𑄮 ... 𑄃𑅅𑄘𑄩𑄚𑄤𑄖𑄮 ...𑄛𑄬... 𑄤𑄨𑄛𑄢𑄨𑄕𑅅𑄟𑄙𑄟𑄴𑄟𑄖𑄮

ᨾᨶᩈᩥᨠᩁᩮᩣᨲᩮᩣ ᩈᩴᨿᩮᩣᨩᨶᩣ ᨸᩉᩦᨿᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩈᩘᨡᩣᩁᩮ ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᨲᩮᩣ ᨾᨶᩈᩥᨠᩁᩮᩣᨲᩮᩣ ᩈᩴᨿᩮᩣᨩᨶᩣ ᨸᩉᩦᨿᨶ᩠ᨲᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩥᩔ ᩈᩴᨿᩮᩣᨩᨶᩣᨶᩴ ᨸᩉᩣᨶ’’ᨶ᩠ᨲᩥ᪨

ᩈᩘᨡᩣᩁᩮ ᨧ ᩋᨶᩥᨧ᩠ᨧᨲᩮᩣ ᨾᨶᩈᩥ ᨠᩁᩮᩣᨲᩥ ᨶᩥᨻ᩠ᨻᩣᨶᩮ ᨧ ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩦ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨸᩮ… ᩈᩘᨡᩣᩁᩮ ᨧ ᩋᨶᩥᨧ᩠ᨧᨲᩮᩣ ᨾᨶᩈᩥ ᨠᩁᩮᩣᨲᩥ ᨶᩥᨻ᩠ᨻᩣᨶᩮ ᨧ ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩦ ᩉᩮᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨹᩔᩣᨶᩴ…ᨸᩮ… ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨧᩥᨲ᩠ᨲᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨸᩮ… ᩈᩘᨡᩣᩁᩮ ᨧ ᨴᩩᨠ᩠ᨡᨲᩮᩣ…ᨸᩮ… ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᨲᩮᩣ ᨾᨶᩈᩥ ᨠᩁᩮᩣᨲᩥ ᨶᩥᨻ᩠ᨻᩣᨶᩮ ᨧ ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩦ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨸᩮ… ᩈᩘᨡᩣᩁᩮ ᨧ ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᨲᩮᩣ ᨾᨶᩈᩥ ᨠᩁᩮᩣᨲᩥ ᨶᩥᨻ᩠ᨻᩣᨶᩮ ᨧ ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩦ ᩉᩮᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨹᩔᩣᨶᩴ…ᨸᩮ… ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨧᩥᨲ᩠ᨲᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨸᩮ…᪨

᪁᪉᪈᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩥᩔ ᩈᩴᨿᩮᩣᨩᨶᩣᨶᩴ ᨸᩉᩣᨶ’’ᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ‘‘ᩍᨵ, ᨽᩥᨠ᩠ᨡᩅᩮ, ᨽᩥᨠ᩠ᨡᩩ ᨶᩥᨻ᩠ᨻᩣᨶᩮ ᩈᩩᨡᩣᨶᩩᨸᩔᩦ ᩅᩥᩉᩁᨲᩥ ᩈᩩᨡᩈᨬ᩠ᨬᩦ ᩈᩩᨡᨸᨭᩥᩈᩴᩅᩮᨴᩦ, ᩈᨲᨲᩴ ᩈᨾᩥᨲᩴ ᩋᨻ᩠ᨻᩮᩣᨠᩥᨱ᩠ᨱᩴ ᨧᩮᨲᩈᩣ ᩋᨵᩥᨾᩩᨧ᩠ᨧᨾᩣᨶᩮᩣ ᨸᨬ᩠ᨬᩣᨿ ᨸᩁᩥᨿᩮᩣᨣᩣᩉᨾᩣᨶᩮᩣ’’ᨲᩥ [ᩋ᪨ ᨶᩥ᪨ ᪇᪨᪁᪉]! ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨲᩮᨶ ᩉᩥ ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩥᩔ ᩈᩴᨿᩮᩣᨩᨶᩣᨶᩴ ᨸᩉᩣᨶᨶ᩠ᨲᩥ᪨

ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩦᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

᪉᪨ ᨶᩅᨾᩅᨣ᩠ᨣᩮᩣ

(᪈᪅) ᪂᪨ ᩋᨾᨲᩣᩁᨾ᩠ᨾᨱᨠᨳᩣ

᪁᪉᪉᪨ ᩋᨾᨲᩣᩁᨾ᩠ᨾᨱᩴ ᩈᩴᨿᩮᩣᨩᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨾᨲᩴ ᩈᩴᨿᩮᩣᨩᨶᩥᨿᩴ ᨣᨶ᩠ᨳᨶᩥᨿᩴ ᩋᩮᩣᨥᨶᩥᨿᩴ ᨿᩮᩣᨣᨶᩥᨿᩴ ᨶᩦᩅᩁᨱᩥᨿᩴ ᨸᩁᩣᨾᨭ᩠ᨮᩴ ᩏᨸᩤᨴᩤᨶᩥᨿᩴ ᩈᩴᨠᩥᩃᩮᩈᩥᨿᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨸᩮ… ᨶᨶᩩ ᩋᨾᨲᩴ ᩋᩈᩴᨿᩮᩣᨩᨶᩥᨿᩴ ᩋᨣᨶ᩠ᨳᨶᩥᨿᩴ…ᨸᩮ… ᩋᩈᩴᨠᩥᩃᩮᩈᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᨾᨲᩴ ᩋᩈᩴᨿᩮᩣᨩᨶᩥᨿᩴ…ᨸᩮ… ᩋᩈᩴᨠᩥᩃᩮᩈᩥᨿᩴ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᨾᨲᩣᩁᨾ᩠ᨾᨱᩴ ᩈᩴᨿᩮᩣᨩᨶ’’ᨶ᩠ᨲᩥ᪨

[illegible] ? [illegible]। [illegible] ? [illegible] …pe… [illegible] ? [illegible]। [illegible], [illegible] – ''[illegible]''[illegible]।

[illegible] ? [illegible]। [illegible] ? [illegible] …pe… [illegible] ? [illegible]। [illegible], [illegible] – ''[illegible]''[illegible]।

[illegible] ? [illegible]। [illegible] ? [illegible] …pe… [illegible] ? [illegible]। [illegible] …pe… [illegible], [illegible] – ''[illegible]''[illegible]।

[illegible]। [illegible], [illegible] …pe… [illegible] ? [illegible]। [illegible], [illegible] …pe… [illegible] ? [illegible] …pe…।

[illegible], [illegible] ? [illegible]। [illegible], [illegible] …pe… [illegible] ? [illegible] …pe…।

[illegible], [illegible] ? [illegible]। [illegible], [illegible]

ဒွ္ဓသင်္ခါဏ္ဍိယ် ကွ္ဓပင်္ခါဏ္ဍိယ် ပင်္ခဃင်္ခါဏ္ဍိယဏ္ဍတိ? ထ ဂေဇ်
ဗတ်တဗ္ဗေ ...ပေ ...။

ဏူပ် ဘ်ကဗ္ဗ ဖွဂ်ွ ဘုပ္ပပဇ္ဇတိ, ဏူပ် ဖွဂင်္ခါဏ္ဍိယ်
ဘဥဥဂ္ဂကဂ္ဂ ...ပေ ... ဘဏ္ဍိပ္ပဏ္ဍသံဗတ်တဏ္ဍိယဏ္ဍတိ? ဘ်ဖေဏ္ဍတ်။ ဘဖေတ်
ဘ်ကဗ္ဗ ဖွဂ်ွ ဘုပ္ပပဇ္ဇတိ, ဘဖေတ် ဖွဂင်္ခါဏ္ဍိယ် ဘဥဥဂ္ဂကဂ္ဂ ...ပေ ...
ဘဏ္ဍိပ္ပဏ္ဍသံဗတ်တဏ္ဍိယဏ္ဍတိ? ထ ဂေဇ် ဗတ်တဗ္ဗေ ...ပေ ...။

ဘဖေတ် ဘ်ကဗ္ဗ သံယွဇ္ဇ ဘုပ္ပပဇ္ဇဏ္ဍတိ, ဘဖေတ် ဘသံယွဇ္ဇဏ္ဍိယ်
ဘဂဏ္ဍထဏ္ဍိယ် ဘဏ္ဍဃဏ္ဍိယ် ဘယွဂဏ္ဍိယ် ဘဏ္ဍဗဂ္ဂဏ္ဍိယ် ဘပဂ္ဂဖင်္ခ ဘဏ္ဍုပ်ဘဏ္ဍိယ်
ဘသံကိလေသိယဏ္ဍတိ? ဘ်ဖေဏ္ဍတ်။ ဏူပ် ဘ်ကဗ္ဗ သံယွဇ္ဇ ဘုပ္ပပဇ္ဇဏ္ဍတိ, ဏူပ်
ဘသံယွဇ္ဇဏ္ဍိယ် ဘဂဏ္ဍထဏ္ဍိယ် ...ပေ ... ဘသံကိလေသိယဏ္ဍတိ? ထ ဂေဇ်
ဗတ်တဗ္ဗေ ...ပေ ...။

ဘဖေတ် ဘ်ကဗ္ဗ ဂ်ဂွ ဘုပ္ပပဇ္ဇတိ, ဘဖေတ် ထ ဂ်ဂင်္ခါဏ္ဍိယ် ထ ဂဇ္ဇဏ္ဍိယ် ထ
ဂဖေဏ္ဍိယ် ထ ဖာဏ္ဍိယ် ထ ဗဏ္ဍဂဏ္ဍိယ် ထ ဖုဗ္ဗဿဏ္ဍိယဏ္ဍတိ? ဘ်ဖေဏ္ဍတ်။ ဏူပ် ဘ်ကဗ္ဗ
ဂ်ဂွ ဘုပ္ပပဇ္ဇတိ, ဏူပ် ထ ဂ်ဂင်္ခါဏ္ဍိယ် ...ပေ ... ထ ဖုဗ္ဗဿဏ္ဍိယဏ္ဍတိ? ထ ဂေဇ်
ဗတ်တဗ္ဗေ ...ပေ ...။

ဘဖေတ် ဘ်ကဗ္ဗ ဒွ္ဓဝ္ဓ ဘုပ္ပပဇ္ဇတိ, ဘဖေတ် ထ ဒွ္ဓသင်္ခါဏ္ဍိယ် ထ
ကွ္ဓပင်္ခါဏ္ဍိယ် ထ ပင်္ခဃင်္ခါဏ္ဍိယဏ္ဍတိ? ဘ်ဖေဏ္ဍတ်။ ဏူပ် ဘ်ကဗ္ဗ ဒွ္ဓဝ္ဓ
ဘုပ္ပပဇ္ဇတိ, ဏူပ် ထ ဒွ္ဓသင်္ခါဏ္ဍိယ် ထ ကွ္ဓပင်္ခါဏ္ဍိယ် ထ ပင်္ခဃင်္ခါဏ္ဍိယဏ္ဍတိ? ထ
ဂေဇ် ဗတ်တဗ္ဗေ ...ပေ ...။

ဘဖေတ် ဘ်ကဗ္ဗ ဖွဂ်ွ ဘုပ္ပပဇ္ဇတိ, ဘဖေတ် ထ ဖွဂင်္ခါဏ္ဍိယ် ထ
ဘဥဥဂ္ဂကဂ္ဂ ...ပေ ... ဏ္ဍိပ္ပဏ္ဍသံဗတ်တဏ္ဍိယဏ္ဍတိ? ဘ်ဖေဏ္ဍတ်။ ဏူပ် ဘ်ကဗ္ဗ
ဖွဂ်ွ ဘုပ္ပပဇ္ဇတိ, ဏူပ် ထ ဖွဂင်္ခါဏ္ဍိယ် ထ ဘဥဥဂ္ဂကဂ္ဂ ...ပေ ...
ဏ္ဍိပ္ပဏ္ဍသံဗတ်တဏ္ဍိယဏ္ဍတိ? ထ ဂေဇ် ဗတ်တဗ္ဗေ ...ပေ ...။

၅၈၇။ ထ ဗတ်တဗ္ဗံ – ''ဘဖေတ်ကဖဖ်ဖ သံယွဇ္ဇထ''ဏ္ဍတိ? ဘ်ဖေဏ္ဍတ်။ ထထု
ဗုတ္တံ ဘဂဗတ် – ''ဏ္ဍိပ္ပဏ္ဍ ဏ္ဍိပ္ပဏ္ဍဏ္ဍွ သဥဇ္ဇဏ္ဍတိ, ဏ္ဍိပ္ပဏ္ဍ ဏ္ဍိပ္ပဏ္ဍဏ္ဍွ
သဥဇ္ဇဏ္ဍိတွ ဏ္ဍိပ္ပဏ္ဍ ဖဥဇတိ, ဏ္ဍိပ္ပဏ္ဍသံဖိ ဖဥဇတိ, ဏ္ဍိပ္ပဏ္ဍဏ္ဍွ ဖဥဇတိ,
ဏ္ဍိပ္ပဏ္ဍ ဖေတိ ဖဥဇတိ, ဏ္ဍိပ္ပဏ္ဍ ဘဘိဏ္ဍဏ္ဍာတိ''တိ [ဖ၊ ဏ္ဍိ၊ ၈၊ ၅]! ဘတ်ထေဗ
သုတ်တဏ္ဍတွတိ? ဘ်ဖေဏ္ဍတ်။ တေထ ဂိ ဘဖေတ်ကဖဖ်ဖ သံယွဇ္ဇထဏ္ဍတိ။

ဒုတိယပဏ္ဏာသကော နိဋ္ဌိတော။

၉။ နဝမဝဂ္ဂေါ

(၈၃) ၃။ ရူပံ သာရမ္မဏန္တိကထာ

၅၅၃။ ရူပံ သာရမ္မဏန္တိ? အာမန္တာ။ အတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ အာဘောဂေါ သမန္နာဟာရော မနသိကာရော စေတနာ ပတ္ထနာ ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... နနု နတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ ဟဉ္စိ နတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ရူပံ သာရမ္မဏ’’န္တိ။

ဖဿော သာရမ္မဏော, အတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ ရူပံ သာရမ္မဏံ, အတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ဝေဒနာ ...ပေ... သညာ စေတနာ စိတ္တံ သဒ္ဓါ ဝီရိယံ သတိ သမာဓိ ပညာ ရာဂေါ ဒေါသော မောဟော မာနော ဒိဋ္ဌိ ဝိစိကိစ္ဆာ ထိနံ ဥဒ္ဓစ္စံ အဟိရိကံ ...ပေ... အနောတ္တပ္ပံ သာရမ္မဏံ, အတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ ရူပံ သာရမ္မဏံ, အတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ရူပံ သာရမ္မဏံ, နတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ ဖဿော သာရမ္မဏော, နတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ရူပံ သာရမ္မဏံ, နတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ ဝေဒနာ ...ပေ... အနောတ္တပ္ပံ သာရမ္မဏံ, နတ္ထိ တဿ အာရမ္မဏဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၅၅၄။ န ဝတ္တဗ္ဗံ – ‘‘ရူပံ သာရမ္မဏ’’န္တိ? အာမန္တာ။ နနု ရူပံ သပ္ပစ္စယန္တိ? အာမန္တာ။ ဟဉ္စိ ရူပံ သပ္ပစ္စယံ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ရူပံ သာရမ္မဏ’’န္တိ။

ၐုပ် သ်ၸဆိဖာဖ်တိကထာ ဆိဌ်ဌိတာ။

ၛ။ ဢမဖမၵ်ၵ

(၈၇) ၉။ ဘာဆုသယ် ဘာဖဵတဖ်ဖ်ဖာကထာ

၅၅၉။ ဘာဆုသယ် ဘာဖဵတဖ်ဖ်ဖာဖ်တိ? ဘ်ယာဆိတ်။ ၐုပ် ဆိပ်ပ်ဆံ ၸၵ်ၶ်ယတဆံ ...ပေ... ဖွဍ်ဍပ်ပ်ယတဆဆိတိ? ဆ ဟေမံ ဖတ်တပ်ပေ ...ပေ...။

ၵ်ယဖ်ၵ်ဆုသယ္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဘ်ယာဆိတ်။ ၵ်ယဖ်ၵ္ဂ ၵ်ယဖ်ၵပဇိယုဍ်ဍ်ဆံ ၵ်ယဖ်ၵသ်ယွဒ်ဆံ ၵ်ဖွဍ္ဍ ၵ်ယယွၵ္ဂ ၵ်ယပ်ညာဆ်ဘာဆိမဇာဖ် ဘာဖဵတဖ်ဖ်ဖာဆိတိ? ဆ ဟေမံ ဖတ်တပ်ပေ ...ပေ... ၵ်ယဖ်ၵ္ဂ ၵ်ယဖ်ၵပဇိယုဍ်ဍ်ဆံ ၵ်ယဖ်ၵသ်ယွဒ်ဆံ ၵ်ဖွဍ္ဍ ၵ်ယယွၵ္ဂ ၵ်ယပ်ညာဆ်ဘာဆိမဇာဖ် သ်ၸဆိဖာဖာဆိတိ? ဘ်ယာဆိတ်။ ၵ်ယဖ်ၵ်ဆုသယ္ဂ သ်ၸဆိဖာဖ္ဂတိ? ဆ ဟေမံ ဖတ်တပ်ပေ ...ပေ...။

ၵ်ယဖ်ၵ်ဆုသယ္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဘ်ယာဆိတ်။ ကတမၵ်ရဆိဒပဇိယ်ပဆိဆ္ဂတိ? သဆ်ၵ်ဇၵ်ရဆိဒပဇိယ်ပဆိဆ္ဂတိ။ သဆ်ၵ်ဇၵ်ရဆိဒ္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဆ ဟေမံ ဖတ်တပ်ပေ ...ပေ... သဆ်ၵ်ဇၵ်ရဆိဒ္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဘ်ယာဆိတ်။ မောဆ်ၵ်ရဆိဒ္ဂ သဇ်ဇ်ၵ်ရဆိဒ္ဂ မိဇ်ဇ်ဖာၵ်ရဆိဒ္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဆ ဟေမံ ဖတ်တပ်ပေ ...ပေ...။

ၵ်ယဖ်ၵ်ဆုသယ္ဂ သဆ်ၵ်ဇၵ်ရဆိဒပဇိယ်ပဆိဆ္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဘ်ယာဆိတ်။ ၵ်ယဖ်ၵ္ဂ သဆ်ၵ်ဇၵ်ရဆိဒပဇိယ်ပဆိဆ္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဆ ဟေမံ ဖတ်တပ်ပေ ...ပေ... ၵ်ယဖ်ၵ္ဂ သဆ်ၵ်ဇၵ်ရဆိဒပဇိယ်ပဆိဆ္ဂ သ်ၸဆိဖာဖ္ဂတိ? ဘ်ယာဆိတ်။ ၵ်ယဖ်ၵ်ဆုသယ္ဂ သဆ်ၵ်ဇၵ်ရဆိဒပဇိယ်ပဆိဆ္ဂ သ်ၸဆိဖာဖ္ဂတိ? ဆ ဟေမံ ဖတ်တပ်ပေ ...ပေ...။

ၵ်ယဖ်ၵ်ဆုသယ္ဂ သဆ်ၵ်ဇၵ်ရဆိဒပဇိယ်ပဆိဆ္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂ, ၵ်ယဖ်ၵ္ဂ သဆ်ၵ်ဇၵ်ရဆိဒပဇိယ်ပဆိဆ္ဂ သ်ၸဆိဖာဖ္ဂတိ? ဘ်ယာဆိတ်။ သဆ်ၵ်ဇၵ်ရဆိဒ္ဂ ဘောကဘော္ဂ သ်ၸဆိဖာဖ္ဂ ဘောကဘော္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဆ ဟေမံ ဖတ်တပ်ပေ ...ပေ... သဆ်ၵ်ဇၵ်ရဆိဒ္ဂ ဘောကဘော္ဂ သ်ၸဆိဖာဖ္ဂ ဘောကဘော္ဂ ဘာဖဵတဖ်ဖ်ဖာဖ္ဂတိ? ဘ်ယာဆိတ်။ မောဆ်ၵ်ရဆိဒ္ဂ သဇ်ဇ်ၵ်ရဆိဒ္ဂ မိဇ်ဇ်ဖာၵ်ရဆိဒ္ဂ

ᩈᨻ᩠ᨻᨵᩣᨲᩩᨠᩮᩣ ᩑᨠᨴᩮᩈᩮᩣ ᩋᨠᩩᩈᩃᩮᩣ ᩑᨠᨴᩮᩈᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ
ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩍ

᪑᪑᪑ᩍ ᨸᨭᩥᨥᩣᨶᩩᩈᨿᩮᩣ ᨾᩣᨶᩣᨶᩩᩈᨿᩮᩣ ᨴᩥᨭᩛᩣᨶᩩᩈᨿᩮᩣ ᩅᩥᨧᩥᨠᩥᨧ᩠ᨨᩣᨶᩩᩈᨿᩮᩣ ᨽᩅᩁᩣᨣᩣᨶᩩᩈᨿᩮᩣ ᩋᩅᩥᨩ᩠ᨩᩣᨶᩩᩈᨿᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᩋᩅᩥᨩ᩠ᨩᩣ ᩋᩅᩥᨩ᩠ᨩᩮᩣᨥᩮᩣ ᩋᩅᩥᨩ᩠ᨩᩣᨿᩮᩣᨣᩮᩣ ᩋᩅᩥᨩ᩠ᨩᩣᨶᩩᩈᨿᩮᩣ ᩋᩅᩥᨩ᩠ᨩᩣᨸᩁᩥᨿᩩᨭᩛᩣᨶᩴ ᩋᩅᩥᨩ᩠ᨩᩣᩈᩴᨿᩮᩣᨩᨶᩴ ᩋᩅᩥᨩ᩠ᨩᩣᨶᩦᩅᩁᨱᩴ ᩋᨻ᩠ᨿᩣᨠᨲᩣᨶᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᩅᩥᨩ᩠ᨩᩣ ᩋᩅᩥᨩ᩠ᨩᩮᩣᨥᩮᩣ ...ᨸᩮ... ᩋᩅᩥᨩ᩠ᨩᩣᨶᩦᩅᩁᨱᩴ ᩋᨠᩩᩈᩃᩣᨶᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᩋᩅᩥᨩ᩠ᨩᩣᨶᩩᩈᨿᩮᩣ ᩋᨠᩩᩈᩃᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩍ

ᩋᩅᩥᨩ᩠ᨩᩣᨶᩩᩈᨿᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᨠᨲᩁᨵᩣᨲᩩᨸᩁᩥᨿᩣᨸᨶ᩠ᨶᩮᩣᨲᩥ? ᩈᨻ᩠ᨻᨵᩣᨲᩩᨸᩁᩥᨿᩣᨸᨶ᩠ᨶᩮᩣᨲᩥᩍ ᩈᨻ᩠ᨻᨵᩣᨲᩩᨠᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᨻ᩠ᨻᨵᩣᨲᩩᨠᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᨠᩣᨾᨵᩣᨲᩩᨠᩮᩣ ᩁᩪᨸᨵᩣᨲᩩᨠᩮᩣ ᩋᩁᩪᨸᨵᩣᨲᩩᨠᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩍ

ᩋᩅᩥᨩ᩠ᨩᩣᨶᩩᩈᨿᩮᩣ ᩈᨻ᩠ᨻᨵᩣᨲᩩᨸᩁᩥᨿᩣᨸᨶ᩠ᨶᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᩋᩅᩥᨩ᩠ᨩᩣ ᩈᨻ᩠ᨻᨵᩣᨲᩩᨸᩁᩥᨿᩣᨸᨶ᩠ᨶᩣ ᩋᨻ᩠ᨿᩣᨠᨲᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᩅᩥᨩ᩠ᨩᩣ ᩈᨻ᩠ᨻᨵᩣᨲᩩᨸᩁᩥᨿᩣᨸᨶ᩠ᨶᩣ ᩋᨠᩩᩈᩃᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᩋᩅᩥᨩ᩠ᨩᩣᨶᩩᩈᨿᩮᩣ ᩈᨻ᩠ᨻᨵᩣᨲᩩᨸᩁᩥᨿᩣᨸᨶ᩠ᨶᩮᩣ ᩋᨠᩩᩈᩃᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩍ

ᩋᩅᩥᨩ᩠ᨩᩣᨶᩩᩈᨿᩮᩣ ᩈᨻ᩠ᨻᨵᩣᨲᩩᨸᩁᩥᨿᩣᨸᨶ᩠ᨶᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣ, ᩋᩅᩥᨩ᩠ᨩᩣ ᩈᨻ᩠ᨻᨵᩣᨲᩩᨸᩁᩥᨿᩣᨸᨶ᩠ᨶᩣ ᩋᨠᩩᩈᩃᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᩈᨻ᩠ᨻᨵᩣᨲᩩᨠᩮᩣ ᩑᨠᨴᩮᩈᩮᩣ ᩋᨠᩩᩈᩃᩮᩣ ᩑᨠᨴᩮᩈᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᨻ᩠ᨻᨵᩣᨲᩩᨠᩮᩣ ᩑᨠᨴᩮᩈᩮᩣ ᩋᨠᩩᩈᩃᩮᩣ ᩑᨠᨴᩮᩈᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᨠᩣᨾᨵᩣᨲᩩᨠᩮᩣ ᩁᩪᨸᨵᩣᨲᩩᨠᩮᩣ ᩋᩁᩪᨸᨵᩣᨲᩩᨠᩮᩣ ᩑᨠᨴᩮᩈᩮᩣ ᩋᨠᩩᩈᩃᩮᩣ ᩑᨠᨴᩮᩈᩮᩣ ᩋᨻ᩠ᨿᩣᨠᨲᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩍ

᪑᪑᪒ᩍ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩋᨶᩩᩈᨿᩣ ᩋᨻ᩠ᨿᩣᨠᨲᩣ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᨸᩩᨳᩩᨩ᩠ᨩᨶᩔ ᨠᩩᩈᩃᩣᨻ᩠ᨿᩣᨠᨲᩮ ᨧᩥᨲ᩠ᨲᩮ ᩅᨲ᩠ᨲᨾᩣᨶᩮ ᩈᩣᨶᩩᩈᨿᩮᩣᨲᩥ ᩅᨲ᩠ᨲᨻ᩠ᨻᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣᩍ ᩋᨲ᩠ᨳᩥ ᨲᩮᩈᩴ ᩋᨶᩩᩈᨿᩣᨶᩴ ᩋᨠᩩᩈᩃᩣᨶᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨲᩮᨶ ᩉᩥ ᩋᨶᩩᩈᨿᩣ ᩋᨻ᩠ᨿᩣᨠᨲᩣᨲᩥᩍ ᨸᩩᨳᩩᨩ᩠ᨩᨶᩔ ᨠᩩᩈᩃᩣᨻ᩠ᨿᩣᨠᨲᩮ ᨧᩥᨲ᩠ᨲᩮ ᩅᨲ᩠ᨲᨾᩣᨶᩮ

သဏ်ဂ္ဂတိ ဗတ်တပဲပ္ပတိ? ဘ်ယဆ်တ। ဘတ်ထိ တသ်သ ဏ်ဂသ်သ ဘ်ဏ္ဍဖဲယဟာဆံတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ ...। တေၛ ဂိ ဏ်ဂ္ဂ ဘဏ္ဍဖဲယဏ္ဍတိ।

ဘၛုသယ် ဘဏ္ဍဖဲယဟ်တိကထ ဆိဋ္ဌိတ်။

ၯ। ဆမဗယမဗဂ်ဂ

(၈၈) ၁। ဥ်ဟ် ဘဏ္ဍဖဲယဟာဆံတိကထ

၁၁၅। ဥ်ဟ် ဘဏ္ဍဖဲယဟာဆံတိ? ဘ်ယဆ်တ। ဏူပ် ဆိပဲပ်ဆံ ဗဂ်ဂ်ယတဆံ ...ပေ... ဖွဋ္ဌဗပဲယတဆဆံတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ... ဥ်ဟ် ဘဏ္ဍဖဲယဟာဆံတိ? ဘ်ယဆ်တ। ပဗ်ဗ် ပဗ်ဗိဆ်ဂ္ဂိယ် ပဗ်ဗ်ပလ် သဖဲဏ်ဂိဋ္ဌဗ ဂဖဲယမိဗယသဖဲဋ္ဌတ္တိဿဧ်ဂ္ဂ ဘဏ္ဍဖဲယဏ္ဍတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ... ပဗ်ဗ် ပဗ်ဗိဆ်ဂ္ဂိယ် ပဗ်ဗ်ပလ် သဖဲဏ်ဂိဋ္ဌဗ ဂဖဲယမိဗယသဖဲဋ္ဌတ္တိဿဧ်ဂ္ဂ သ်ဏဖဲယဏ္ဍတိ? ဘ်ယဆ်တ। ဥ်ဟ် သ်ဏဖဲယဟာဆံတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ...।

ဥ်ဟ် ဘဏ္ဍဖဲယဟာဆံတိ? ဘ်ယဆ်တ। ကတယကဗဆံဂပဏိယ်ပဆံဆဆံတိ? သဧ်ဂ်ဗဏ်ကဗဆံဂပဏိယ်ပဆံဆဆံတိ। သဧ်ဂ်ဗဏ်ကဗဆံဂ္ဂ ဘဏ္ဍဖဲယဏ္ဍတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ... သဧ်ဂ်ဗဏ်ကဗဆံဂ္ဂ ဘဏ္ဍဖဲယဏ္ဍတိ? ဘ်ယဆ်တ। မောဆံကဗဆံဂ္ဂ သဗ်ဗ်ကဗဆံဂ္ဂ မိဗ်ဗ်ဟကဗဆံဂ္ဂ ဘဏ္ဍဖဲယဏ္ဍတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ... ဥ်ဟ် သဧ်ဂ်ဗဏ်ကဗဆံဂပဏိယ်ပဆံဆံ ဘဏ္ဍဖဲယဟာဆံတိ? ဘ်ယဆ်တ। ပဗ်ဗ် သဧ်ဂ်ဗဏ်ကဗဆံဂပဏိယ်ပဆံဆံ ဘဏ္ဍဖဲယဟ်တိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ... ပဗ်ဗ် သဧ်ဂ်ဗဏ်ကဗဆံဂပဏိယ်ပဆံဆံ သ်ဏဖဲယဟ်တိ? ဘ်ယဆ်တ। ဥ်ဟ် သဧ်ဂ်ဗဏ်ကဗဆံဂပဏိယ်ပဆံဆံ သ်ဏဖဲယဟာဆံတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ...।

ဥ်ဟ် သဧ်ဂ်ဗဏ်ကဗဆံဂပဏိယ်ပဆံဆံ ဘဏ္ဍဖဲယဟ်, ပဗ်ဗ် သဧ်ဂ်ဗဏ်ကဗဆံဂပဏိယ်ပဆံဆံ သ်ဏဖဲယဟ်တိ? ဘ်ယဆ်တ। သဧ်ဂ်ဗဏ်ကဗဆံဂ္ဂ ဘေကဘေသ္ဂ သ်ဏဖဲယဏ္ဍ ဘေကဘေသ္ဂ ဘဏ္ဍဖဲယဏ္ဍတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ... သဧ်ဂ်ဗဏ်ကဗဆံဂ္ဂ ဘေကဘေသ္ဂ သ်ဏဖဲယဏ္ဍ ဘေကဘေသ္ဂ ဘဏ္ဍဖဲယဏ္ဍတိ? ဘ်ယဆ်တ। မောဆံကဗဆံဂ္ဂ သဗ်ဗ်ကဗဆံဂ္ဂ မိဗ်ဗ်ဟကဗဆံဂ္ဂ ဘေကဘေသ္ဂ သ်ဏဖဲယဏ္ဍ ဘေကဘေသ္ဂ ဘဏ္ဍဖဲယဏ္ဍတိ? ၛ ဟေမ် ဗတ်တပဲပေ ...ပေ...।

558. Na vattabbaṃ – "ñāṇaṃ anārammaṇa"nti? Āmantā. Arahā cakkhuviññāṇasamaṅgī ñāṇīti vattabboti? Āmantā. Atthi tassa ñāṇassa ārammaṇanti? Na hevaṃ vattabbe ...pe... tena hi ñāṇaṃ anārammaṇanti. Arahā cakkhuviññāṇasamaṅgī paññavāti vattabboti? Āmantā. Atthi tāya paññāya ārammaṇanti? Na hevaṃ vattabbe ...pe... . Tena hi paññā anārammaṇāti.

Ñāṇaṃ anārammaṇantikathā niṭṭhitā.

9. Navamavaggo

(89) 6. Atītānāgatārammaṇakathā

559. Atītārammaṇaṃ cittaṃ anārammaṇanti? Āmantā. Nanu atītārammaṇanti? Āmantā. Hañci atītārammaṇaṃ, no ca vata re vattabbe – "atītārammaṇaṃ cittaṃ anārammaṇa"nti. Atītārammaṇaṃ cittaṃ anārammaṇanti micchā. Hañci vā pana anārammaṇaṃ, no ca vata re vattabbe – "atītārammaṇa"nti. Anārammaṇaṃ atītārammaṇanti micchā.

Atītārammaṇaṃ cittaṃ anārammaṇanti? Āmantā. Nanu atītaṃ ārabbha atthi āvaṭṭanā ...pe... paṇidhīti? Āmantā. Hañci atītaṃ ārabbha atthi āvaṭṭanā ...pe... paṇidhi, no ca vata re vattabbe – "atītārammaṇaṃ cittaṃ anārammaṇa"nti.

560. Anāgatārammaṇaṃ cittaṃ anārammaṇanti? Āmantā. Nanu anāgatārammaṇanti? Āmantā. Hañci anāgatārammaṇaṃ, no ca vata re vattabbe – "anāgatārammaṇaṃ cittaṃ anārammaṇa"nti. Anāgatārammaṇaṃ cittaṃ anārammaṇanti micchā. Hañci vā pana anārammaṇaṃ, no ca vata re vattabbe – "anāgatārammaṇa"nti. Anārammaṇaṃ anāgatārammaṇanti micchā.

Anāgatārammaṇaṃ cittaṃ anārammaṇanti? Āmantā. Nanu anāgataṃ ārabbha atthi āvaṭṭanā ...pe... paṇidhīti? Āmantā. Hañci anāgataṃ

ārabbha yā āvaṭṭanā …pe… paṇidhi, tañca vata re vattabbe – "anāgatārammaṇaṃ cittaṃ anārammaṇan"ti.

Paccuppannaṃ ārabbha yā āvaṭṭanā …pe… paṇidhi, paccuppannārammaṇaṃ cittaṃ sārammaṇanti? Āmantā. Atītaṃ ārabbha yā āvaṭṭanā …pe… paṇidhi, atītārammaṇaṃ cittaṃ sārammaṇanti? Na hevaṃ vattabbe …pe… Paccuppannaṃ ārabbha yā āvaṭṭanā …pe… paṇidhi, paccuppannārammaṇaṃ cittaṃ sārammaṇanti? Āmantā. Anāgataṃ ārabbha yā āvaṭṭanā …pe… paṇidhi, anāgatārammaṇaṃ cittaṃ sārammaṇanti? Na hevaṃ vattabbe …pe….

Atītaṃ ārabbha yā āvaṭṭanā …pe… paṇidhi, atītārammaṇaṃ cittaṃ anārammaṇanti? Āmantā. Paccuppannaṃ ārabbha yā āvaṭṭanā …pe… paṇidhi, paccuppannārammaṇaṃ cittaṃ anārammaṇanti? Na hevaṃ vattabbe …pe….

Anāgataṃ ārabbha yā āvaṭṭanā …pe… paṇidhi, anāgatārammaṇaṃ cittaṃ anārammaṇanti? Āmantā. Paccuppannaṃ ārabbha yā āvaṭṭanā …pe… paṇidhi, paccuppannārammaṇaṃ cittaṃ anārammaṇanti? Na hevaṃ vattabbe …pe….

541. Na vattabbaṃ – "atītānāgatārammaṇaṃ cittaṃ anārammaṇan"ti? Āmantā. Nanu atītānāgataṃ ārabbhāti? Āmantā. Hañci atītānāgataṃ ārabbha, tena vata re vattabbe – "atītānāgatārammaṇaṃ cittaṃ anārammaṇan"ti …pe….

Atītānāgatārammaṇakathā niṭṭhitā.

9. Navamavaggo

(90) 7. Vitakkānupatitakathā

542. Sabbaṃ cittaṃ vitakkānupatitanti? Āmantā. Sabbaṃ cittaṃ vicārānupatitaṃ pītānupatitaṃ sukhānupatitaṃ dukkhānupatitaṃ somanassānupatitaṃ

𑄘𑄮𑄟𑄚𑄥𑄳𑄥𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 𑄅𑄛𑄬𑄇𑄳𑄈𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 𑄥𑄘𑄳𑄙𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 𑄤𑄩𑄢𑄨𑄡𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 𑄥𑄖𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 𑄥𑄟𑅅𑄙𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 𑄛𑄐𑄳𑄐𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 𑄢𑅅𑄉𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 𑄘𑄮𑄥𑅅𑄚𑄪𑄛𑄖𑄨𑄖𑄁 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄳𑄖𑄛𑄳𑄛𑅅𑄚𑄪𑄛𑄖𑄨𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄝𑄳𑄝𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄖𑄇𑄳𑄇𑅅𑄚𑄪𑄛𑄖𑄨𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄳𑄗𑄨 𑄃𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄤𑄨𑄌𑅅𑄢𑄟𑄖𑄳𑄖𑄮 𑄥𑄟𑅅𑄙𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄖𑄳𑄗𑄨 𑄃𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄤𑄨𑄌𑅅𑄢𑄟𑄖𑄳𑄖𑄮 𑄥𑄟𑅅𑄙𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄝𑄳𑄝𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄖𑄇𑄳𑄇𑅅𑄚𑄪𑄛𑄖𑄨𑄖’’𑄚𑄳𑄖𑄨𑅁

𑄥𑄝𑄳𑄝𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄖𑄇𑄳𑄇𑅅𑄚𑄪𑄛𑄖𑄨𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄳𑄗𑄨 𑄃𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄃𑄤𑄨𑄌𑅅𑄢𑄮 𑄥𑄟𑅅𑄙𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄖𑄳𑄗𑄨 𑄃𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄃𑄤𑄨𑄌𑅅𑄢𑄮 𑄥𑄟𑅅𑄙𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄝𑄳𑄝𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄖𑄇𑄳𑄇𑅅𑄚𑄪𑄛𑄖𑄨𑄖’’𑄚𑄳𑄖𑄨𑅁 𑄥𑄝𑄳𑄝𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄖𑄇𑄳𑄇𑅅𑄚𑄪𑄛𑄖𑄨𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄖𑄡𑄮 𑄥𑄟𑅅𑄙𑄩 𑄤𑄪𑄖𑄳𑄖𑅅 𑄞𑄉𑄤𑄖𑅅 – 𑄥𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄥𑄤𑄨𑄌𑅅𑄢𑄮 𑄥𑄟𑅅𑄙𑄨, 𑄃𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄤𑄨𑄌𑅅𑄢𑄟𑄖𑄳𑄖𑄮 𑄥𑄟𑅅𑄙𑄨, 𑄃𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄃𑄤𑄨𑄌𑅅𑄢𑄮 𑄥𑄟𑅅𑄙𑄩𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄹𑅁𑄹𑄶𑄻, 𑄹𑄻𑄹]? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄖𑄡𑄮 𑄥𑄟𑅅𑄙𑄩 𑄤𑄪𑄖𑄳𑄖𑅅 𑄞𑄉𑄤𑄖𑅅 – 𑄥𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄥𑄤𑄨𑄌𑅅𑄢𑄮 𑄥𑄟𑅅𑄙𑄨, 𑄃𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄤𑄨𑄌𑅅𑄢𑄟𑄖𑄳𑄖𑄮 𑄥𑄟𑅅𑄙𑄨, 𑄃𑄤𑄨𑄖𑄇𑄳𑄇𑄮 𑄃𑄤𑄨𑄌𑅅𑄢𑄮 𑄥𑄟𑅅𑄙𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄝𑄳𑄝𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄖𑄇𑄳𑄇𑅅𑄚𑄪𑄛𑄖𑄨𑄖’’𑄚𑄳𑄖𑄨𑅁

𑄤𑄨𑄖𑄇𑄳𑄇𑅅𑄚𑄪𑄛𑄖𑄨𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄿𑅁 𑄚𑄤𑄟𑄤𑄉𑄳𑄉𑄮

(𑄾𑄽) 𑄾𑅁 𑄤𑄨𑄖𑄇𑄳𑄇𑄤𑄨𑄛𑄳𑄜𑅅𑄢𑄥𑄘𑄳𑄘𑄇𑄗𑅅

𑄻𑄺𑄹𑅁 𑄥𑄝𑄳𑄝𑄥𑄮 𑄤𑄨𑄖𑄇𑄳𑄇𑄡𑄖𑄮 𑄤𑄨𑄌𑅅𑄢𑄡𑄖𑄮 𑄤𑄨𑄖𑄇𑄳𑄇𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄝𑄳𑄝𑄥𑄮 𑄜𑄪𑄥𑄡𑄖𑄮 𑄜𑄥𑄳𑄥𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮, 𑄥𑄝𑄳𑄝𑄥𑄮 𑄤𑄬𑄘𑄡𑄖𑄮 𑄤𑄬𑄘𑄚𑅅𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮, 𑄥𑄝𑄳𑄝𑄥𑄮 𑄥𑄐𑄳𑄎𑅅𑄚𑄖𑄮 𑄥𑄐𑄳𑄐𑅅𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮, 𑄥𑄝𑄳𑄝𑄥𑄮 𑄌𑄬𑄖𑄡𑄖𑄮 𑄌𑄬𑄖𑄚𑅅𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮, 𑄥𑄝𑄳𑄝𑄥𑄮 𑄌𑄨𑄚𑄳𑄖𑄡𑄖𑄮 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮, 𑄥𑄝𑄳𑄝𑄥𑄮 𑄥𑄢𑄖𑄮 𑄥𑄖𑄨𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮, 𑄥𑄝𑄳𑄝𑄥𑄮 𑄛𑄎𑅅𑄚𑄖𑄮 𑄛𑄐𑄳𑄐𑅅𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄝𑄳𑄝𑄥𑄮 𑄤𑄨𑄖𑄇𑄳𑄇𑄡𑄖𑄮 𑄤𑄨𑄌𑅅𑄢𑄡𑄖𑄮 𑄤𑄨𑄖𑄇𑄳𑄇𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄤𑄨𑄖𑄇𑄳𑄇𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑄬𑄡𑄳𑄡𑄮 𑄥𑄮𑄖𑄥𑄳𑄟𑄨𑄁 𑄛𑄑𑄨𑄦𑄐𑄳𑄐𑄖𑄨 𑄥𑄮𑄖𑄥𑄳𑄥 𑄃𑅅𑄛𑅅𑄗𑄁 𑄃𑅅𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁 𑄚𑄚𑄪 𑄤𑄨𑄖𑄇𑄳𑄇𑄤𑄨𑄛𑄳𑄜𑅅𑄢𑄮 𑄥𑄘𑄳𑄘𑄮 𑄚 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑄬𑄡𑄳𑄡𑄮 𑄚 𑄥𑄮𑄖𑄥𑄳𑄟𑄨𑄁 𑄛𑄑𑄨𑄦𑄐𑄳𑄐𑄖𑄨 𑄚 𑄥𑄮𑄖𑄥𑄳𑄥 𑄃𑅅𑄛𑅅𑄗𑄁 𑄃𑅅𑄉𑄌𑄳𑄍𑄖𑄩𑄖𑄨?

𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑄨𑄖𑄇𑄴𑄇𑄤𑄨𑄛𑄴𑄜𑄧𑄢𑄮 𑄥𑄘𑄴𑄘𑄮 𑄚 𑄥𑄮𑄖𑄤𑄨𑄐𑄴𑄐𑄬𑄡𑄴𑄡𑄮, 𑄚 𑄥𑄮𑄖𑄥𑄴𑄟𑄨𑄁 𑄛𑄑𑄨𑄦𑄐𑄴𑄐𑄖𑄨 𑄚 𑄥𑄮𑄖𑄥𑄴𑄥 𑄃𑄧𑄛𑄧𑄗𑄁 𑄃𑄧𑄉𑄌𑄴𑄍𑄖𑄨, 𑄚𑄮 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄝𑄴𑄝𑄥𑄮 𑄤𑄨𑄖𑄇𑄴𑄇𑄡𑄖𑄮 𑄤𑄨𑄌𑄧𑄢𑄡𑄖𑄮 𑄤𑄨𑄖𑄇𑄴𑄇𑄤𑄨𑄛𑄴𑄜𑄧𑄢𑄮 𑄥𑄘𑄴𑄘𑄮’’𑄖𑄨𑅁

𑄤𑄨𑄖𑄇𑄴𑄇𑄤𑄨𑄛𑄴𑄜𑄧𑄢𑄥𑄘𑄴𑄘𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄿𑅁 𑄚𑄤𑄟𑄤𑄉𑄴𑄉𑄮

(𑄿𑄸) 𑄿𑅁 𑄚 𑄡𑄗𑄧𑄌𑄨𑄖𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨𑄇𑄗𑄧

𑄻𑄼𑄿𑅁 𑄚 𑄡𑄗𑄧𑄌𑄨𑄖𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄜𑄥𑄴𑄥𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄃𑄤𑄬𑄘𑄚𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄃𑄥𑄐𑄴𑄐𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄃𑄌𑄬𑄖𑄚𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄃𑄌𑄨𑄖𑄴𑄖𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄥𑄜𑄥𑄴𑄥𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄥𑄤𑄬𑄘𑄚𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄥𑄥𑄐𑄴𑄐𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄥𑄌𑄬𑄖𑄚𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄥𑄌𑄨𑄖𑄴𑄖𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄦𑄐𑄴𑄌𑄨 𑄥𑄜𑄥𑄴𑄥𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧 ...𑄛𑄬... 𑄥𑄌𑄨𑄖𑄴𑄖𑄇𑄥𑄴𑄥 𑄤𑄧𑄌𑄧, 𑄚𑄮 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄚 𑄡𑄗𑄧𑄌𑄨𑄖𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧’’𑄖𑄨𑅁

𑄚 𑄡𑄗𑄧𑄌𑄨𑄖𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄚𑄧𑄤𑄑𑄴𑄑𑄬𑄚𑄴𑄖𑄥𑄴𑄥 [𑄃𑄚𑄧𑄤𑄑𑄴𑄑𑄚𑄴𑄖𑄥𑄴𑄥 (𑄛𑄩𑅁), 𑄃𑄚𑄧𑄤𑄎𑄴𑄎𑄚𑄴𑄖𑄥𑄴𑄥 (𑄥𑄩𑅁 𑄥𑄴𑄡𑄧𑅁 𑄇𑅁) 𑄇𑄗𑄧𑅁 𑄿-𑄿 𑄛𑄥𑄴𑄥𑄨𑄖𑄝𑄴𑄝𑄁] 𑄤𑄧𑄌𑄧 ...𑄛𑄬... 𑄃𑄚𑄧𑄞𑄮𑄉𑄥𑄴𑄥 𑄤𑄧𑄌𑄧 ...𑄛𑄬... 𑄃𑄛𑄴𑄛𑄕𑄨𑄙𑄚𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄃𑄧𑄤𑄑𑄴𑄑𑄬𑄚𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄃𑄧𑄞𑄮𑄉𑄥𑄴𑄥 𑄤𑄧𑄌𑄧 ...𑄛𑄬... 𑄛𑄕𑄨𑄙𑄚𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄧𑄤𑄑𑄴𑄑𑄬𑄚𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄃𑄧𑄞𑄮𑄉𑄥𑄴𑄥 𑄤𑄧𑄌𑄧 𑄛𑄕𑄨𑄙𑄚𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧, 𑄚𑄮 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄚 𑄡𑄗𑄧𑄌𑄨𑄖𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧’’𑄖𑄨𑅁

𑄚 𑄡𑄗𑄧𑄌𑄨𑄖𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚𑄚𑄪 𑄤𑄧𑄌𑄧 𑄌𑄨𑄖𑄴𑄖𑄥𑄟𑄪𑄑𑄴𑄒𑄧𑄚𑄧 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄦𑄉𑄖𑄧 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄦 𑄆𑄇𑄪𑄛𑄴𑄛𑄚𑄴𑄚𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑄧𑄌𑄧 𑄌𑄨𑄖𑄴𑄖𑄥𑄟𑄪𑄑𑄴𑄒𑄧𑄚𑄧 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄦𑄉𑄖𑄧 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄦 𑄆𑄇𑄪𑄛𑄴𑄛𑄚𑄴𑄚𑄧, 𑄚𑄮 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄚 𑄡𑄗𑄧𑄌𑄨𑄖𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧’’𑄖𑄨𑅁

𑄚 𑄡𑄗𑄧𑄌𑄨𑄖𑄴𑄖𑄥𑄴𑄥 𑄤𑄧𑄌𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚 𑄞𑄕𑄨𑄖𑄪𑄇𑄧𑄟𑄮 𑄞𑄕𑄖𑄨, 𑄚 𑄇𑄗𑄬𑄖𑄪𑄇𑄧𑄟𑄮 𑄇𑄗𑄬𑄖𑄨, 𑄚 𑄃𑄧𑄣𑄛𑄨𑄖𑄪𑄇𑄧𑄟𑄮 𑄃𑄧𑄣𑄛𑄖𑄨, 𑄚 𑄤𑄮𑄦𑄢𑄨𑄖𑄪𑄇𑄧𑄟𑄮 𑄤𑄮𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄞𑄕𑄨𑄖𑄪𑄇𑄧𑄟𑄮 𑄞𑄕𑄖𑄨, 𑄇𑄗𑄬𑄖𑄪𑄇𑄧𑄟𑄮 𑄇𑄗𑄬𑄖𑄨, 𑄃𑄧𑄣𑄛𑄨𑄖𑄪𑄇𑄧𑄟𑄮 𑄃𑄧𑄣𑄛𑄖𑄨, 𑄤𑄮𑄦𑄢𑄨𑄖𑄪𑄇𑄧𑄟𑄮 𑄤𑄮𑄦𑄢𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄦𑄐𑄴𑄌𑄨 𑄞𑄕𑄨𑄖𑄪𑄇𑄧𑄟𑄮

ဘဇတိ, ကထေတိ, ဘာလပတိ, ဖွဂတိ, ဖွ
ဥ ဓတ ဇေ ဓတ်တိတ – ''ဏ ယထဝိတ်တသ် ဓိပ''တိ၊

၁၁၁၊ ဏ ဓတ်တိတ – ''ဏ ယထဝိတ်တသ် ဓိပ''တိ? ဘာဖေတ်၊ ဏဏ
ဘာတ်ထိ ကွဝိ ''ဘာဇဲ ဘဇာဂိသ်သ်ဇီ''တိ ဘာဇဲ ဘဇတိ, ''ဘာဇဲ ကထေသ်သ်ဇီ''တိ
ဘာဇဲ ကထေတိ, ''ဘာဇဲ ဘာလပိသ်သ်ဇီ''တိ ဘာဇဲ ဘာလပတိ, ''ဘာဇဲ
ဖွဂဏိသ်သ်ဇီ''တိ ဘာဇဲ ဖွဂဏတီတိ? ဘာဖေတ်၊ ဂဇဲဝိ ဘာတ်ထိ ကွဝိ ''ဘာဇဲ
ဘဇာဂိသ်သ်ဇီ''တိ ဘာဇဲ ဘဇတိ, ...ပေ... ''ဘာဇဲ ဖွဂဏိသ်သ်ဇီ''တိ ဘာဇဲ
ဖွဂဏတိ, တေဏ ဓတ ဇေ ဓတ်တိတ – ''ဏ ယထဝိတ်တသ် ဓိပ''တိ၊

ဏ ယထဝိတ်တသ် ဓိပတိကထ ဏိဋ္ဌိတ၊

၈၊ ဏဓဖေဓဂ်

(၈၇) ၇၀၊ ဏ ယထဝိတ်တသ် ကယကဖေဖတိကထ

၁၁၁၊ ဏ ယထဝိတ်တသ် ကယကဖေဖတိ? ဘာဖေတ်၊ ဘာဖသ်သကသ်
ကယကဖ ...ပေ... ဘဝိတ်တကသ် ကယကဖေဖတိ? ဏ ဟေဓ
ဓတ်တိတ ...ပေ... ဏဏ သဖသ်သကသ် ကယကဖ ...ပေ...
သဝိတ်တကသ် ကယကဖေဖတိ? ဘာဖေတ်၊ ဂဇဲဝိ သဖသ်သကသ်
ကယကဖ ...ပေ... သဝိတ်တကသ် ကယကဖ, ဖွ ဥ ဓတ ဇေ ဓတ်တိတ –
''ဏ ယထဝိတ်တသ် ကယကဖေ''ဖတိ၊

ဏ ယထဝိတ်တသ် ကယကဖေဖတိ? ဘာဖေတ်၊ ဘာဖဓဋ္ဌေဖတသ်
ကယကဖ ...ပေ... ဘာပပဇာဂဖတသ် ကယကဖေဖတိ? ဏ ဟေဓ
ဓတ်တိတ ...ပေ... ဏဏ ဘာဓဋ္ဌေဖတသ် ကယကဖ ...ပေ...
ပဇာဂဖတသ် ကယကဖေဖတိ? ဘာဖေတ်၊ ဂဇဲဝိ ဘာဓဋ္ဌေဖတသ်
ကယကဖ ...ပေ... ပဇာဂဖတသ် ကယကဖ, ဖွ ဥ ဓတ ဇေ ဓတ်တိတ –
''ဏ ယထဝိတ်တသ် ကယကဖေ''ဖတိ၊

ဏ ယထဝိတ်တသ် ကယကဖေဖတိ? ဘာဖေတ်၊ ဏဏ ကယကဖ
ဝိတ်တသဖဋ္ဌဏ ဝိတ်တေဏ သဂတ် ဝိတ်တေဏ သဂ ဘေကပပ်ဖတိ?
ဘာဖေတ်၊ ဂဇဲဝိ ကယကဖ ဝိတ်တသဖဋ္ဌဏ ဝိတ်တေဏ သဂတ် ဝိတ်တေဏ

သဂ ဘောကုပ်ပ်ံ, ဏွ် ၁ ဗတ ဖေ ဗတ်တပ်ပေ – ''ဆ ယထ်ဝိတ်တသ်သ ကယကဖ်ဖ''ဏ်တိ၊

ဆ ယထ်ဝိတ်တသ်သ ကယကဖ်ဖဏ်တိ? ဘ်ဖဏ်တ်၊ ဆ ဘဒိက်ကဖိတုက်ဖွ ဘဒိက်ကဖတိ, ဆ ပဇ်ဇက်ကဖိတုက်ဖွ ပဇ်ဇက်ကဖတိ, ဆ ဘ်လွကေတုက်ဖွ ဘ်လွကေတိ, ဆ မိလွကေတုက်ဖွ မိလွကေတိ, ဆ သဖိဗ်ဇိတုက်ဖွ သဖိဗ်ဇေတိ, ဆ ပသ်ဖေတုက်ဖွ ပသ်ဖေတီတိ? ဆ ဂေမ် ဗတ်တပ်ပေ ...ပေ...၊ ဆဆု ဘဒိက်ကဖိတုက်ဖွ ဘဒိက်ကဖတိ, ပဇ်ဇက်ကဖိတုက်ဖွ ပဇ်ဇက်ကဖတိ, ဘ်လွကေတုက်ဖွ ဘ်လွကေတိ, မိလွကေတုက်ဖွ မိလွကေတိ, သဖိဗ်ဇိတုက်ဖွ သဖိဗ်ဇေတိ, ပသ်ဖေတုက်ဖွ ပသ်ဖေတီတိ? ဘ်ဖဏ်တ်၊ ဂဗ်ဝိ ဘဒိက်ကဖိတုက်ဖွ ဘဒိက်ကဖတိ ...ပေ... ပသ်ဖေတုက်ဖွ ပသ်ဖေတိ, ဏွ် ၁ ဗတ ဖေ ဗတ်တပ်ပေ – ''ဆ ယထ်ဝိတ်တသ်သ ကယကဖ်ဖ''ဏ်တိ၊

၁၁၇၊ ဆ ဗတ်တပ်ပ် – ''ဆ ယထ်ဝိတ်တသ်သ ကယကဖ်ဖ''ဏ်တိ? ဘ်ဖဏ်တ်၊ ဆဆု ဘတ်ထိ ကွဝိ ''ဘဗ်ဇတ္တ ဂဗ်ဆိသ်သ်ဖိ''တိ ဘဗ်ဇတ္တ ဂဗ်ဆတိ ...ပေ... ''ဘဗ်ဇ် ပသ်ဖေသ်သ်ဖိ''တိ ဘဗ်ဇ် ပသ်ဖေတီတိ? ဘ်ဖဏ်တ်၊ ဂဗ်ဝိ ဘတ်ထိ ကွဝိ ''ဘဗ်ဇတ္တ ဂဗ်ဆိသ်သ်ဖိ''တိ ဘဗ်ဇတ္တ ဂဗ်ဆတိ ...ပေ... ''ဘဗ်ဇ် ပသ်ဖေသ်သ်ဖိ''တိ ဘဗ်ဇ် ပသ်ဖေတိ, ဘေဆ ဗတ ဖေ ဗတ်တပ်ပေ – ''ဆ ယထ်ဝိတ်တသ်သ ကယကဖ်ဖ''ဏ်တိ၊

ဆ ယထ်ဝိတ်တသ်သ ကယကဖ်ဖဏ်တိကထ် ဏိဇ္ဇဇိတ်၊

၈၊ ဆဗဖဗဂ်ဂ

(၈၉) ၇၇၊ ဘတီတ်ဏ်ဂတသဖဏ်ဏ်ဂတကထ်

၁၁၈၊ ဘတီတေဆ သဖဏ်ဏ်ဂတ္တတိ? ဘ်ဖဏ်တ်၊ ဆဆု ဘတီတ် ဏ်ဇုဘ်ဂ် မိဂတ် မိပဂ်ဖတ် ဘတ်ထဇ်ဂတ် ဘပ်ဘတ်ထဇ်ဂတဏ်တိ? ဘ်ဖဏ်တ်၊ ဂဗ်ဝိ ဘတီတ် ဏ်ဇုဘ်ဂ် မိဂတ် မိပဂ်ဖတ် ဘတ်ထဇ်ဂတ် ဘပ်ဘတ်ထဇ်ဂတ်, ဏွ် ၁ ဗတ ဖေ ဗတ်တပ်ပေ – ''ဘတီတေဆ သဖဏ်ဏ်ဂတ္တ''တိ၊

ဘဏ်ဂတေဆ သဖဏ်ဏ်ဂတ္တတိ? ဘ်ဖဏ်တ်၊ ဆဆု ဘဏ်ဂတ် ဘဇ်တ် ဘဘူတ် ဘသဗ်ဇ်တ် ဘဏ်ပ်ဗတ်တ် ဘဆဒိဏ်ပ်ဗတ်တ် ဘပ်တုဘူတဏ်တိ? ဘ်ဖဏ်တ်၊ ဂဗ်ဝိ ဘဏ်ဂတ် ဘဇ်တ် ဘဘူတ် ဘသဗ်ဇ်တ် ဘဏ်ပ်ဗတ်တ် ဘဆဒိဏ်ပ်ဗတ်တ် ဘပ်တုဘူတ်, ဏွ် ၁ ဗတ ဖေ ဗတ်တပ်ပေ – ''ဘဏ်ဂတေဆ သဖဏ်ဏ်ဂတ္တ''တိ၊

၃၆၉။ အတီတေန ရူပက္ခန္ဓေန သမန္နာဂတော, အနာဂတေန ရူပက္ခန္ဓေန သမန္နာဂတော, ပစ္စုပ္ပန္နေန ရူပက္ခန္ဓေန သမန္နာဂတောတိ? အာမန္တာ။ တီဟိ ရူပက္ခန္ဓေဟိ သမန္နာဂတောတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတေဟိ ပဉ္စဟိ ခန္ဓေဟိ သမန္နာဂတော, အနာဂတေဟိ ပဉ္စဟိ ခန္ဓေဟိ သမန္နာဂတော, ပစ္စုပ္ပန္နေဟိ ပဉ္စဟိ ခန္ဓေဟိ သမန္နာဂတောတိ? အာမန္တာ။ ပန္နရသဟိ ခန္ဓေဟိ သမန္နာဂတောတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

အတီတေန စက္ခာယတနေန သမန္နာဂတော, အနာဂတေန စက္ခာယတနေန သမန္နာဂတော, ပစ္စုပ္ပန္နေန စက္ခာယတနေန သမန္နာဂတောတိ? အာမန္တာ။ တီဟိ စက္ခာယတနေဟိ သမန္နာဂတောတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတေဟိ ဒ္ဝါဒသဟိ အာယတနေဟိ သမန္နာဂတော, အနာဂတေဟိ ဒ္ဝါဒသဟိ အာယတနေဟိ သမန္နာဂတော, ပစ္စုပ္ပန္နေဟိ ဒ္ဝါဒသဟိ အာယတနေဟိ သမန္နာဂတောတိ? အာမန္တာ။ ဆတ္တိံသာယတနေဟိ သမန္နာဂတောတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

အတီတာယ စက္ခုဓာတုယာ သမန္နာဂတော, အနာဂတာယ စက္ခုဓာတုယာ သမန္နာဂတော, ပစ္စုပ္ပန္နာယ စက္ခုဓာတုယာ သမန္နာဂတောတိ? အာမန္တာ။ တီဟိ စက္ခုဓာတူဟိ သမန္နာဂတောတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတာဟိ အဋ္ဌာရသဟိ ဓာတူဟိ သမန္နာဂတော, အနာဂတာဟိ အဋ္ဌာရသဟိ ဓာတူဟိ သမန္နာဂတော, ပစ္စုပ္ပန္နာဟိ အဋ္ဌာရသဟိ ဓာတူဟိ သမန္နာဂတောတိ? အာမန္တာ။ စတုပညာသဓာတူဟိ သမန္နာဂတောတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

အတီတေန စက္ခုန္ဒြိယေန သမန္နာဂတော, အနာဂတေန စက္ခုန္ဒြိယေန သမန္နာဂတော, ပစ္စုပ္ပန္နေန စက္ခုန္ဒြိယေန သမန္နာဂတောတိ? အာမန္တာ။ တီဟိ စက္ခုန္ဒြိယေဟိ သမန္နာဂတောတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... အတီတေဟိ ဗာဝီသတိန္ဒြိယေဟိ သမန္နာဂတော, အနာဂတေဟိ ဗာဝီသတိန္ဒြိယေဟိ သမန္နာဂတော, ပစ္စုပ္ပန္နေဟိ ဗာဝီသတိန္ဒြိယေဟိ သမန္နာဂတောတိ? အာမန္တာ။ ဆသဋ္ဌိန္ဒြိယေဟိ သမန္နာဂတောတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

၃၇၀။ န ဝတ္တဗ္ဗံ – ''အတီတာနာဂတေဟိ သမန္နာဂတော''တိ? အာမန္တာ။ နနု အတ္ထိ အဋ္ဌဝိမောက္ခဇ္ဈာယီ စတုန္နံ ဈာနာနံ နိကာမလာဘီ နဝန္နံ အနုပုဗ္ဗဝိဟာရသမာပတ္တီနံ လာဘီတိ? အာမန္တာ။ ဟဉ္စိ အတ္ထိ အဋ္ဌဝိမောက္ခဇ္ဈာယီ စတုန္နံ ဈာနာနံ နိကာမလာဘီ နဝန္နံ

ᩋᨶᩩᨸᩩᨻ᩠ᨻᩅᩥᩉᩣᩁᩈᨾᩣᨸᨲ᩠ᨲᩦᨶᩴ ᩃᩣᨽᩦ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ –
''ᩋᨲᩦᨲᩣᨶᩣᨣᨲᩮᩉᩥ ᩈᨾᨶ᩠ᨶᩣᨣᨲᩮᩣ''ᨲᩥ᪨

ᩋᨲᩦᨲᩣᨶᩣᨣᨲᩈᨾᨶ᩠ᨶᩣᨣᨲᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

ᨶᩅᨾᩅᨣ᩠ᨣᩮᩣ᪨

ᨲᩔᩩᨴ᩠ᨴᩣᨶᩴ –

ᩋᩣᨶᩥᩈᩴᩈᨴᩔᩣᩅᩥᩔ ᩈᩴᨿᩮᩣᨩᨶᩣᨶᩴ ᨸᩉᩣᨶᩴ, ᩋᨾᨲᩴ ᩋᩣᩁᨾ᩠ᨾᨱᩴ ᩈᩴᨿᩮᩣᨩᨶᩴ, ᩁᩪᨸᩴ ᩈᩣᩁᨾ᩠ᨾᨱᩴ, ᩋᨶᩩᩈᨿᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩣ, [illegible] ᨬᩣᨱᩴ, ᩋᨲᩦᨲᩣᨶᩣᨣᨲᩣᩁᨾ᩠ᨾᨱᩴ ᨧᩥᨲ᩠ᨲᩴ, ᩈᨻ᩠ᨻᩴ ᨧᩥᨲ᩠ᨲᩴ ᩅᩥᨲᨠ᩠ᨠᩣᨶᩩᨸᨲᩥᨲᩴ, ᩈᨻ᩠ᨻᩈᩮᩣ ᩅᩥᨲᨠ᩠ᨠᨿᨲᩮᩣ ᩅᩥᨧᩣᩁᨿᨲᩮᩣ ᩅᩥᨲᨠ᩠ᨠᩅᩥᨷ᩠ᨹᩣᩁᩮᩣ ᩈᨴ᩠ᨴᩮᩣ, ᨶ ᨿᨳᩣᨧᩥᨲ᩠ᨲᩔ ᩅᩣᨧᩣ, ᨲᨳᩮᩅ ᨠᩣᨿᨠᨾ᩠ᨾᩴ, ᩋᨲᩦᨲᩣᨶᩣᨣᨲᩮᩉᩥ ᩈᨾᨶ᩠ᨶᩣᨣᨲᩮᩣᨲᩥ᪨

᪑᪐᪨ ᨴᩈᨾᩅᨣ᩠ᨣᩮᩣ

(᪙᪓) ᪑᪨ ᨶᩥᩁᩮᩣᨵᨠᨳᩣ

᪕᪗᪑᪨ ᩏᨸᨸᨲ᩠ᨲᩮᩈᩥᨿᩮ ᨸᨬ᩠ᨧᨠ᩠ᨡᨶ᩠ᨵᩮ ᩋᨶᩥᩁᩩᨴ᩠ᨵᩮ ᨠᩥᩁᩥᨿᩣ ᨸᨬ᩠ᨧᨠ᩠ᨡᨶ᩠ᨵᩣ ᩏᨸ᩠ᨸᨩ᩠ᨩᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨴᩈᨶ᩠ᨶᩴ ᨡᨶ᩠ᨵᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩥ, ᨴᩈ ᨡᨶ᩠ᨵᩣ ᩈᨾ᩠ᨾᩩᨡᩦᨽᩣᩅᩴ ᩋᩣᨣᨧ᩠ᨨᨶ᩠ᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨴᩈᨶ᩠ᨶᩴ ᨡᨶ᩠ᨵᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩥ, ᨴᩈ ᨡᨶ᩠ᨵᩣ ᩈᨾ᩠ᨾᩩᨡᩦᨽᩣᩅᩴ ᩋᩣᨣᨧ᩠ᨨᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨹᩔᩣᨶᩴ ...ᨸᩮ... ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨧᩥᨲ᩠ᨲᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᩏᨸᨸᨲ᩠ᨲᩮᩈᩥᨿᩮ ᨸᨬ᩠ᨧᨠ᩠ᨡᨶ᩠ᨵᩮ ᩋᨶᩥᩁᩩᨴ᩠ᨵᩮ ᨠᩥᩁᩥᨿᩣ ᨧᨲ᩠ᨲᩣᩁᩮᩣ ᨡᨶ᩠ᨵᩣ ᩏᨸ᩠ᨸᨩ᩠ᨩᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᩅᨶ᩠ᨶᩴ ᨡᨶ᩠ᨵᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩥ, ᨶᩅ ᨡᨶ᩠ᨵᩣ ᩈᨾ᩠ᨾᩩᨡᩦᨽᩣᩅᩴ ᩋᩣᨣᨧ᩠ᨨᨶ᩠ᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨶᩅᨶ᩠ᨶᩴ ᨡᨶ᩠ᨵᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩥ, ᨶᩅ ᨡᨶ᩠ᨵᩣ ᩈᨾ᩠ᨾᩩᨡᩦᨽᩣᩅᩴ ᩋᩣᨣᨧ᩠ᨨᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨹᩔᩣᨶᩴ ...ᨸᩮ... ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨧᩥᨲ᩠ᨲᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ဘုပပတ်တောသိယေ ပဇ်ဖဟ်ဇဏ်ငေ ဘဏ်ဏုဘ်ငေ ဟ်ဏဲယ်ဇ်ဖ် ဘုပ်ပဏ္ဍဓတိတိ? ဘ်ဖဏ်တ်၊ ခဏ်ဏ် ဇဏ်ငဏ် သဖွငဏ် ဂွတိ, ခ ဇဏ်ငဏ် သဖဲဖုဏီဘ်မ် ဘ်ဂဗ်ခဏ်တိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ခဏ်ဏ် ဇဏ်ငဏ် သဖွငဏ် ဂွတိ, ခ ဇဏ်ငဏ် သဖဲဖုဏီဘ်မ် ဘ်ဂဗ်ခဏ်တိတိ? ဘ်ဖဏ်တ်၊ ၃ိဏ်ဏ် ဖသ်သ်ဏ် ...ပေ ... ၃ိဏ်ဏ် ဗိတ်တ်ဏ် သဖွငဏ် ဂွတိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

၅၇၂၊ ဘုပပတ်တောသိယေ ပဇ်ဖဟ်ဇဏ်ငေ ဏ်ဏုဘ်ငေ ဖဂ်ဂွ ဘုပ်ပဏ္ဍဓတိတိ? ဘ်ဖဏ်တ်၊ ဖတွ် ဖဂ်ဂ် ဘ်မေတိ, ဟ်လဇ်ဂတွ် ဖဂ်ဂ် ဘ်မေတိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

ဏ်တွဂဂထ် ဏ်ဏ်ဏ်တ်၊

၈၀၊ ဘသဖမဂ်ဂွ

(၈၁) ၁၊ ဏုပ် ဖဂ်ဂွတိဂထ်

၅၇၃၊ ဖဂ်ဂသဖဇ်ဂိသ်သ ဏုပ် ဖဂ်ဂွတိ? ဘ်ဖဏ်တ်၊ သ်ဏဖဲဖဖ်, ဘတ်ထိ တသ်သ ဘ်မဏ်ဏ်ဏ် ဘ်ဘဂွ သဖဏ်ဏ်ဂ်တွ် ဖဏသိဟ်တွ် ဗေတဏ် ပတ်ထဏ် ပဖ်ငိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဏဏု ဘဏ်ဏဖဲဖဖ်, ဏတ်ထိ တသ်သ ဘ်မဏ်ဏ်ဏ် ...ပေ ... ပဖ်ငိတိ? ဘ်ဖဏ်တ်၊ ဂဇ်ဗိ ဘဏ်ဏဖဲဖဖ်, ဏတ်ထိ တသ်သ ဘ်မဏ်ဏ်ဏ် ...ပေ ... ပဖ်ငိ; ဏွ ဗ မတ ဏေ မတ်တပ်ပေ – ''ဖဂ်ဂသဖဇ်ဂိသ်သ ဏုပ် ဖဂ်ဂွ''တိ၊

သဖဲဖ်မ်ဗ် ဖဂ်ဂွတိ? ဘ်ဖဏ်တ်၊ သ်ဏဖဲဖဖ်, ဘတ်ထိ တ်ယ ဘ်မဏ်ဏ်ဏ် ...ပေ ... ပဖ်ငိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဏဏု ဘဏ်ဏဖဲဖဖ်, ဏတ်ထိ တ်ယ ဘ်မဏ်ဏ်ဏ် ...ပေ ... ပဖ်ငိတိ? ဘ်ဖဏ်တ်၊ ဂဇ်ဗိ ဘဏ်ဏဖဲဖဖ်, ဏတ်ထိ တ်ယ ဘ်မဏ်ဏ်ဏ် ...ပေ ... ပဖ်ငိ; ဏွ ဗ မတ ဏေ မတ်တပ်ပေ – ''သဖဲဖ်မ်ဗ် ဖဂ်ဂွ''တိ၊

သဖဲဖ်ဂဖဲဖဏ်တွ ...ပေ ... သဖဲဖ်ဘ်ဓိမွ ဖဂ်ဂွတိ? ဘ်ဖဏ်တ်၊ သ်ဏဖဲဖဖွ, ဘတ်ထိ တသ်သ ဘ်မဏ်ဏ်ဏ် ...ပေ ... ပဖ်ငိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဏဏု ဘဏ်ဏဖဲဖဖွ, ဏတ်ထိ တသ်သ ဘ်မဏ်ဏ်ဏ် ...ပေ ... ပဖ်ငိတိ? ဘ်ဖဏ်တ်၊ ဂဇ်ဗိ ဘဏ်ဏဖဲဖဖွ, ဏတ်ထိ တသ်သ ဘ်မဏ်ဏ်ဏ် ...ပေ ... ပဖ်ငိ; ဏွ ဗ မတ ဏေ မတ်တပ်ပေ – ''သဖဲဖ်ဘ်ဓိမွ ဖဂ်ဂွ''တိ၊

𑄷𑄽𑄾𑅁 𑄥𑄧𑄟𑄴𑄟𑄘𑄨𑄑𑄴𑄒𑄨 𑄟𑄧𑄉𑄴𑄉𑄮, 𑄥 𑄌𑄧 𑄥𑄢𑄧𑄟𑄴𑄟𑄕, 𑄃𑄧𑄖𑄴𑄗𑄨 𑄖𑄠𑄧 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄥𑄧𑄟𑄴𑄟𑄤𑄌 𑄟𑄧𑄉𑄴𑄉𑄮, 𑄥 𑄌𑄧 𑄥𑄢𑄧𑄟𑄴𑄟𑄕, 𑄃𑄧𑄖𑄴𑄗𑄨 𑄖𑄠𑄧 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄘𑄨𑄑𑄴𑄒𑄨 𑄟𑄧𑄉𑄴𑄉𑄮, 𑄥 𑄌𑄧 𑄥𑄢𑄧𑄟𑄴𑄟𑄕, 𑄃𑄧𑄖𑄴𑄗𑄨 𑄖𑄠𑄧 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄥𑄧𑄟𑄴𑄟𑄇𑄧𑄟𑄴𑄟𑄧𑄚𑄴𑄖𑄮 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄃𑄎𑄩𑄤𑄮 𑄟𑄧𑄉𑄴𑄉𑄮, 𑄥𑄮 𑄌𑄧 𑄥𑄢𑄧𑄟𑄴𑄟𑄕𑄮, 𑄃𑄧𑄖𑄴𑄗𑄨 𑄖𑄧𑄥𑄴𑄥 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄋𑄴𑄇𑄧𑄛𑄴𑄛𑄮 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄤𑄠𑄟𑄮 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄖𑄨 ...𑄛𑄬...𑅁

𑄥𑄧𑄟𑄴𑄟𑄥𑄧𑄟𑄙𑄨 𑄟𑄧𑄉𑄴𑄉𑄮, 𑄥𑄮 𑄌𑄧 𑄥𑄢𑄧𑄟𑄴𑄟𑄕𑄮, 𑄃𑄧𑄖𑄴𑄗𑄨 𑄖𑄧𑄥𑄴𑄥 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄥𑄧𑄟𑄴𑄟𑄤𑄌 𑄟𑄧𑄉𑄴𑄉𑄮, 𑄥 𑄌𑄧 𑄥𑄢𑄧𑄟𑄴𑄟𑄕, 𑄃𑄧𑄖𑄴𑄗𑄨 𑄖𑄠𑄧 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄟𑄙𑄨 𑄟𑄧𑄉𑄴𑄉𑄮, 𑄥𑄮 𑄌𑄧 𑄥𑄢𑄧𑄟𑄴𑄟𑄕𑄮, 𑄃𑄧𑄖𑄴𑄗𑄨 𑄖𑄧𑄥𑄴𑄥 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄥𑄧𑄟𑄴𑄟𑄇𑄧𑄟𑄴𑄟𑄧𑄚𑄴𑄖𑄮 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄃𑄎𑄩𑄤𑄮 𑄟𑄧𑄉𑄴𑄉𑄮, 𑄥𑄮 𑄌𑄧 𑄥𑄢𑄧𑄟𑄴𑄟𑄕𑄮, 𑄃𑄧𑄖𑄴𑄗𑄨 𑄖𑄧𑄥𑄴𑄥 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄧𑄟𑄴𑄟𑄤𑄌 𑄟𑄧𑄉𑄴𑄉𑄮, 𑄥 𑄌𑄧 𑄃𑄧𑄚𑄢𑄧𑄟𑄴𑄟𑄕, 𑄚𑄧𑄖𑄴𑄗𑄨 𑄖𑄠𑄧 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄥𑄧𑄟𑄴𑄟𑄘𑄨𑄑𑄴𑄒𑄨 𑄟𑄧𑄉𑄴𑄉𑄮, 𑄥 𑄌𑄧 𑄃𑄧𑄚𑄢𑄧𑄟𑄴𑄟𑄕, 𑄚𑄧𑄖𑄴𑄗𑄨 𑄖𑄠𑄧 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄤𑄌 𑄟𑄧𑄉𑄴𑄉𑄮, 𑄥 𑄌𑄧 𑄃𑄧𑄚𑄢𑄧𑄟𑄴𑄟𑄕, 𑄚𑄧𑄖𑄴𑄗𑄨 𑄖𑄠𑄧 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄋𑄴𑄇𑄧𑄛𑄴𑄛𑄮 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄤𑄠𑄟𑄮 ... 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄖𑄨 ... 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄟𑄙𑄨 𑄟𑄧𑄉𑄴𑄉𑄮, 𑄥𑄮 𑄌𑄧 𑄃𑄧𑄚𑄢𑄧𑄟𑄴𑄟𑄕𑄮, 𑄚𑄧𑄖𑄴𑄗𑄨 𑄖𑄧𑄥𑄴𑄥 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄧𑄟𑄴𑄟𑄇𑄧𑄟𑄴𑄟𑄧𑄚𑄴𑄖𑄮 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄃𑄎𑄩𑄤𑄮 𑄟𑄧𑄉𑄴𑄉𑄮, 𑄥𑄮 𑄌𑄧 𑄃𑄧𑄚𑄢𑄧𑄟𑄴𑄟𑄕𑄮, 𑄚𑄧𑄖𑄴𑄗𑄨 𑄖𑄧𑄥𑄴𑄥 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄥𑄧𑄟𑄴𑄟𑄘𑄨𑄑𑄴𑄒𑄨 ... 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄋𑄴𑄇𑄧𑄛𑄴𑄛𑄮 ... 𑄥𑄧𑄟𑄴𑄟𑄤𑄠𑄟𑄮 ... 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄖𑄨 ...𑄛𑄬... 𑄥𑄧𑄟𑄴𑄟𑄥𑄧𑄟𑄙𑄨 𑄟𑄧𑄉𑄴𑄉𑄮, 𑄥𑄮 𑄌𑄧 𑄃𑄧𑄚𑄢𑄧𑄟𑄴𑄟𑄕𑄮, 𑄚𑄧𑄖𑄴𑄗𑄨 𑄖𑄧𑄥𑄴𑄥 𑄃𑄤𑄧𑄑𑄴𑄑𑄧𑄚 ...𑄛𑄬... 𑄛𑄧𑄕𑄨𑄙𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄷𑄽𑄿𑅁 𑄚𑄧 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄧𑄁 – ''𑄟𑄧𑄉𑄴𑄉𑄧𑄥𑄧𑄟𑄧𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄢𑄫𑄛𑄧𑄁 𑄟𑄧𑄉𑄴𑄉𑄮''𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄚𑄧𑄚𑄪 𑄥𑄧𑄟𑄴𑄟𑄤𑄌 𑄥𑄧𑄟𑄴𑄟𑄇𑄧𑄟𑄴𑄟𑄧𑄚𑄴𑄖𑄮 𑄥𑄧𑄟𑄴𑄟𑄃𑄎𑄩𑄤𑄮 𑄟𑄧𑄉𑄴𑄉𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄦𑄧𑄐𑄴𑄌𑄨

သဖဖမ်မ်ဟ သဖဖကဖဖဖတ္တ သဖဖတ်ဆိမ္ဗ ဖဂဂ္ဂ, တေဆ ဗတ တေ ဗတ်တပ်ပေ –
''ဖဂဂသဖဇ်ဂ်ဘ်သ ဏူပ် ဖဂဂ္ဂ''တိ၊

ဏူပ် ဖဂဂ္ဂတိကထ် ဆိဇ္ဇဇိတ်၊

၇၀၊ ဘသဖဗဂဂ္ဂ

(၁၅) ၁၊ ပဇ်ဝမိဇ်ဇ်ဗ္ဗဘသဖဇ်ဂ်ဘ်သ ဖဂဂကထ်

၁၇၈၊ ပဇ်ဝမိဇ်ဇ်ဗ္ဗဘသဖဇ်ဂ်ဘ်သ ဘတ်ထိ ဖဂဂဘ်ဗဆ်တိ? ဘ်ဖဆ်တ်၊ ဆဆု ပဇ်ဝမိဇ်ဇ်ဗ္ဗ ဘုပ်ပဆ်ဆဗတ်ထုက် ဘုပ်ပဆ်ဆ်တဖဖဗ္ဗတိ? ဘ်ဖဆ်တ်၊ ဂဇ်ဝိ ပဇ်ဝမိဇ်ဇ်ဗ္ဗ ဘုပ်ပဆ်ဆဗတ်ထုက် ဘုပ်ပဆ်ဆ်တဖဖဗ္ဗ, ဆွ ဝ ဗတ တေ ဗတ်တပ်ပေ – ''ပဇ်ဝမိဇ်ဇ်ဗ္ဗဘသဖဇ်ဂ်ဘ်သ ဘတ်ထိ ဖဂဂဘ်ဗဆ်''တိ၊

ဆဆု ပဇ်ဝမိဇ်ဇ်ဗ္ဗ ပတေဒ္ဒိတဗတ်ထုက် ပတေဒ္ဒိတ်တဖဖဗ္ဗ ဘဒ္ဒိယတ်တိကဗတ်ထုက် ပ်ဂိတ်တဖဖဗ္ဗ ဘသဖဘ်ဆ်ဆဗတ်ထုက် ဘသဖဘ်ဆ်ဆ်တဖဖဗ္ဗ ဆ်ဆ်ဗတ်ထုက် ဆ်ဆ်တဖဖဗ္ဗ ဆ ဘဇ်ဇဖဇ်ဇဘ်သ ဂွဝတမိသယ် ပဝ်ဝဆုဘဆ်တိ, ဆ ဘသဖဆ်ဆ်ဂ်တ် ဘုပ်ပဒ္ဒဇဆ်တိ, ဆ ဘဖဆသိက်တ် ဘုပ်ပဒ္ဒဇဆ်တိ, ဆ ဘပ်ပွက်ဗ်ဗ ဘုပ်ပဒ္ဒဇဆ်တိ, ဆ ဘပုပ်ပ် ဘဝတိဖ် ဘုပ်ပဒ္ဒဇဆ်တိ, ဆ ဘဇ်ဇဖဇ်ဇဘ်သ သဖဆဆ်တတ် ဘုပ်ပဒ္ဒဇဆ်တိ, ဆဆု ပဇ်ဝမိဇ်ဇ်ဗ္ဗ ဘဆ်ဘဂ်တိ? ဘ်ဖဆ်တ်၊ ဂဇ်ဝိ ပဇ်ဝမိဇ်ဇ်ဗ္ဗ ဘဆ်ဘဂ်, ဆွ ဝ ဗတ တေ ဗတ်တပ်ပေ – ''ပဇ်ဝမိဇ်ဇ်ဗ္ဗဘသဖဇ်ဂ်ဘ်သ ဘတ်ထိ ဖဂဂဘ်ဗဆ်''တိ၊

၁၇၇၊ ဝက်ဂုမိဇ်ဇ်ဗ္ဗဘသဖဇ်ဂ်ဘ်သ ဘတ်ထိ ဖဂဂဘ်ဗဆ်တိ? ဘ်ဖဆ်တ်၊ ဝက်ဂုမိဇ်ဇ်ဗ္ဗ သုဇ်ဇတ် ဘ်တပ်ဘ ဘုပ်ပဒ္ဒဇတိတိ? ဆ ဂေမ် ဗတ်တပ်ပေ ...ပေ... ဝက်ဂုမိဇ်ဇ်ဗ္ဗ သုဇ်ဇတ် ဘ်တပ်ဘ ဘုပ်ပဒ္ဒဇတိတိ? ဘ်ဖဆ်တ်၊ ဝက်ဂုဇ်ဝ ပဇ္ဇိဝ်ဝ သုဇ်ဇတဇ်ဝ ဘုပ်ပဒ္ဒဇတိ ဝက်ဂုမိဇ်ဇ်ဗ္ဗဆ်တိ? ဆ ဂေမ် ဗတ်တပ်ပေ ...ပေ... ဝက်ဂုဇ်ဝ ပဇ္ဇိဝ်ဝ သုဇ်ဇတဇ်ဝ ဘုပ်ပဒ္ဒဇတိ ဝက်ဂုမိဇ်ဇ်ဗ္ဗဆ်တိ? ဘ်ဖဆ်တ်၊ ''ဝက်ဂုဇ်ဝ ပဇ္ဇိဝ်ဝ သုဇ်ဇတဇ်ဝ ဘုပ်ပဒ္ဒဇတိ ဝက်ဂုမိဇ်ဇ်ဗ္ဗ''ဆ်တိ – ဘတ်ထေမ သုတ်တဆ်တ္တတိ? ဆတ်ထိ၊ ''ဝက်ဂုဇ်ဝ ပဇ္ဇိဝ်ဝ ဏူပေ ဝ ဘုပ်ပဒ္ဒဇတိ ဝက်ဂုမိဇ်ဇ်ဗ္ဗ''ဆ်တိ – ဘတ်ထေမ သုတ်တဆ်တ္တတိ? ဘ်ဖဆ်တ်၊ ဂဇ်ဝိ ''ဝက်ဂုဇ်ဝ ပဇ္ဇိဝ်ဝ ဏူပေ ဝ ဘုပ်ပဒ္ဒဇတိ ဝက်ဂုမိဇ်ဇ်ဗ္ဗ''ဆ်တိ – ဘတ်ထေမ သုတ်တဆ်တ္တ, ဆွ ဝ ဗတ တေ ဗတ်တပ်ပေ – ''ဝက်ဂုဇ်ဝ ပဇ္ဇိဝ်ဝ သုဇ်ဇတဇ်ဝ ဘုပ်ပဒ္ဒဇတိ ဝက်ဂုမိဇ်ဇ်ဗ္ဗ''ဆ်တိ၊

𑄻𑄽𑄾𑅁 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁 𑄃𑄖𑄩𑄖𑄧𑄚𑄧𑄉𑄖𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁 𑄜𑄥𑄴𑄥𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄤𑄬𑄘𑄚𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ... 𑄥𑄐𑄴𑄐𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ... 𑄌𑄬𑄖𑄚𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ... 𑄌𑄨𑄖𑄴𑄖𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ... 𑄌𑄇𑄴𑄈𑄪𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ... 𑄇𑄧𑄠𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄥𑄘𑄴𑄘𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄟𑄚𑄮𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧, 𑄟𑄚𑄮𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁 𑄥𑄪𑄐𑄴𑄐𑄖𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧, 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁 𑄥𑄪𑄐𑄴𑄐𑄖𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄚𑄮𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧, 𑄟𑄚𑄮𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁 𑄃𑄖𑄩𑄖𑄧𑄚𑄧𑄉𑄖𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧, 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁 𑄃𑄖𑄩𑄖𑄧𑄚𑄧𑄉𑄖𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄚𑄮𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧, 𑄟𑄚𑄮𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁 𑄜𑄥𑄴𑄥𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ... 𑄤𑄬𑄘𑄚𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧, 𑄌𑄇𑄴𑄈𑄪𑄤𑄨𑄐𑄴𑄐𑄧𑄕𑄁 𑄜𑄥𑄴𑄥𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ... 𑄤𑄬𑄘𑄚𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 ...𑄛𑄬... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄃𑄧𑄢𑄟𑄴𑄟𑄕𑄁 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄻𑄽𑄿𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄛𑄐𑄴𑄌𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧''𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑄧 – ''𑄃𑄨𑄙, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄞𑄨𑄇𑄴𑄈𑄪 𑄌𑄇𑄴𑄈𑄪𑄚𑄧 𑄢𑄫𑄛𑄁 𑄘𑄨𑄥𑄳𑄤𑄧 𑄚 𑄚𑄨𑄟𑄨𑄖𑄴𑄖𑄉𑄴𑄉𑄧𑄦𑄩 𑄦𑄮𑄖𑄨 𑄚𑄧𑄚𑄪𑄝𑄳𑄠𑄐𑄴𑄎𑄚𑄉𑄴𑄉𑄧𑄦𑄩 ...𑄛𑄬... 𑄥𑄮𑄖𑄬𑄚 𑄥𑄘𑄴𑄘𑄁 𑄥𑄪𑄖𑄳𑄤𑄧 ...𑄛𑄬... 𑄊𑄧𑄚𑄬𑄚 𑄉𑄚𑄴𑄙𑄁 𑄊𑄧𑄠𑄨𑄖𑄳𑄤𑄧 ...𑄛𑄬... 𑄎𑄨𑄤𑄴𑄦𑄧𑄠 𑄢𑄥𑄁 𑄥𑄧𑄠𑄨𑄖𑄳𑄤𑄧 ...𑄛𑄬... 𑄇𑄧𑄠𑄬𑄚 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄁 𑄜𑄪𑄥𑄨𑄖𑄳𑄤𑄧 𑄚 𑄚𑄨𑄟𑄨𑄖𑄴𑄖𑄉𑄴𑄉𑄧𑄦𑄩 𑄦𑄮𑄖𑄨 𑄚𑄧𑄚𑄪𑄝𑄳𑄠𑄐𑄴𑄎𑄚𑄉𑄴𑄉𑄧𑄦𑄩''𑄖𑄨! [𑄟𑅁 𑄚𑄨𑅁 𑄷𑅁𑄹𑄺𑄿; 𑄃𑅁 𑄚𑄨𑅁 𑄺𑅁𑄹𑄽] 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄖𑄬𑄚 𑄦𑄨 𑄛𑄐𑄴𑄌𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄃𑄖𑄴𑄗𑄨 𑄟𑄉𑄴𑄉𑄞𑄧𑄤𑄚𑄧𑄖𑄨𑅁

𑄛𑄐𑄴𑄌𑄤𑄨𑄐𑄴𑄐𑄧𑄕𑄥𑄟𑄋𑄴𑄉𑄨𑄥𑄴𑄥 𑄟𑄉𑄴𑄉𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄷𑄶𑅁 𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄿𑄾) 𑄺𑅁 𑄛𑄐𑄴𑄌𑄤𑄨𑄐𑄴𑄐𑄧𑄕𑄧 𑄇𑄪𑄥𑄣𑄧𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄧𑄛𑄩𑄖𑄨𑄇𑄗𑄧

𑄷𑄾𑄶𑅁 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄇𑄪𑄥𑄣𑅅𑄛𑄨 𑄃𑄇𑄪𑄥𑄣𑅅𑄛𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑅅𑄢𑄟𑄳𑄟𑄕𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑅅𑄢𑄟𑄳𑄟𑄕𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄇𑄪𑄥𑄣𑅅𑄛𑄨 𑄃𑄇𑄪𑄥𑄣𑅅𑄛𑄩’’𑄖𑄨𑅁 𑄚𑄚𑄪 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄛𑄪𑄢𑄬𑄎𑅅𑄖𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄛𑄪𑄢𑄬𑄎𑅅𑄖𑅅𑄢𑄟𑄳𑄟𑄕𑅅 𑄃𑄎𑄳𑄏𑄖𑄳𑄖𑄨𑄇𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄝𑅅𑄦𑄨𑄢𑅅𑄢𑄟𑄳𑄟𑄕𑅅 𑄃𑄥𑄟𑄳𑄞𑄨𑄚𑄳𑄚𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄃𑄥𑄟𑄳𑄞𑄨𑄚𑄳𑄚𑅅𑄢𑄟𑄳𑄟𑄕𑅅 𑄚𑅅𑄚𑅅𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄚𑅅𑄚𑅅𑄢𑄟𑄳𑄟𑄕𑅅 𑄚 𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄥𑄳𑄥 𑄉𑄮𑄌𑄢𑄤𑄨𑄥𑄠𑄁 𑄛𑄌𑄳𑄌𑄚𑄪𑄞𑄮𑄚𑄳𑄖𑄨, 𑄚 𑄃𑄥𑄟𑄚𑄳𑄚𑅅𑄦𑅅𑄢𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚 𑄃𑄟𑄚𑄥𑄨𑄇𑅅𑄢𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚 𑄃𑄝𑄳𑄝𑄮𑄇𑄨𑄕𑄳𑄕𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚 𑄃𑄛𑄪𑄝𑄳𑄝𑄁 𑄃𑄌𑄢𑄨𑄟𑄁 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚 𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄥𑄳𑄥 𑄥𑄟𑄚𑄚𑄳𑄖𑄢𑅅 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚𑄚𑄪 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄃𑄝𑄳𑄠𑅅𑄇𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄃𑄝𑄳𑄠𑅅𑄇𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄇𑄪𑄥𑄣𑅅𑄛𑄨 𑄃𑄇𑄪𑄥𑄣𑅅𑄛𑄩’’𑄖𑄨𑅁

𑄷𑄾𑄷𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄥𑄪𑄐𑄳𑄐𑄖𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄥𑄪𑄐𑄳𑄐𑄖𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄥𑄪𑄐𑄳𑄐𑄖𑄐𑄳𑄌 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁 𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄥𑄪𑄐𑄳𑄐𑄖𑄐𑄳𑄌 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄥𑄪𑄐𑄳𑄐𑄖𑄐𑄳𑄌 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄚𑄖𑄳𑄗𑄨𑅁 ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄥𑄪𑄐𑄳𑄐𑄖𑄐𑄳𑄌 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨𑅁

𑄷𑄾𑄸𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄳𑄛𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄩𑄖𑅅𑄚𑅅𑄉𑄖𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄳𑄛𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄜𑄥𑄳𑄥𑄁 𑄃𑅅𑄢𑄝𑄳𑄞 ...𑄛𑄬... 𑄌𑄨𑄖𑄳𑄖𑄁 𑄃𑅅𑄢𑄝𑄳𑄞 ... 𑄌𑄇𑄳𑄈𑄪𑄁 𑄃𑅅𑄢𑄝𑄳𑄞 ...𑄛𑄬... 𑄇𑅅𑄠𑄁 𑄃𑅅𑄢𑄝𑄳𑄞 ... 𑄢𑄫𑄛𑄁 𑄃𑅅𑄢𑄝𑄳𑄞 ...𑄛𑄬... 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑅁

𑄇𑅅𑄠𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨, 𑄇𑅅𑄠𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄥𑄪𑄐𑄳𑄐𑄖𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨, 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄥𑄪𑄐𑄳𑄐𑄖𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄃𑄪𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄇𑅅𑄠𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨, 𑄇𑅅𑄠𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄩𑄖𑅅𑄚𑅅𑄉𑄖𑄁 𑄃𑅅𑄢𑄝𑄳𑄞

𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨, 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑄖𑄩𑄖𑅅𑄚𑅅𑄉𑄖𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄟𑄚𑄮𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨, 𑄟𑄚𑄮𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄢𑄫𑄛𑄁 𑄃𑅅𑄢𑄝𑄳𑄞 ...𑄛𑄬... 𑄥𑄘𑄳𑄘𑄁 𑄃𑅅𑄢𑄝𑄳𑄞 ...𑄛𑄬... 𑄉𑄚𑄳𑄙𑄁 𑄃𑅅𑄢𑄝𑄳𑄞 ... 𑄢𑄥𑄁 𑄃𑅅𑄢𑄝𑄳𑄞 ...𑄛𑄬... 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄳𑄛𑄨, 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄢𑄫𑄛𑄁 𑄃𑅅𑄢𑄝𑄳𑄞 ...𑄛𑄬... 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄁 𑄃𑅅𑄢𑄝𑄳𑄞 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄷𑄾𑄹𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄇𑄪𑄥𑄣𑅅𑄛𑄨 𑄃𑄇𑄪𑄥𑄣𑅅𑄛𑄩’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄄𑄙, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄞𑄨𑄇𑄳𑄈𑄪 𑄌𑄇𑄳𑄈𑄪𑄚𑅅 𑄢𑄫𑄛𑄁 𑄘𑄨𑄥𑄳𑄤𑅅 𑄚𑄨𑄟𑄨𑄖𑄳𑄖𑄉𑄳𑄉𑅅𑄦𑄩 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄚 𑄚𑄨𑄟𑄨𑄖𑄳𑄖𑄉𑄳𑄉𑅅𑄦𑄩 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄥𑄮𑄖𑄬𑄚 𑄥𑄘𑄳𑄘𑄁 𑄥𑄪𑄖𑄳𑄤𑅅 ...𑄛𑄬... 𑄇𑅅𑄡𑄬𑄚 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄁 𑄜𑄪𑄥𑄨𑄖𑄳𑄤𑅅 𑄚𑄨𑄟𑄨𑄖𑄳𑄖𑄉𑄳𑄉𑅅𑄦𑄩 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄚 𑄚𑄨𑄟𑄨𑄖𑄳𑄖𑄉𑄳𑄉𑅅𑄦𑄩 𑄦𑄮𑄖𑄩’’𑄖𑄨! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄇𑄪𑄥𑄣𑅅𑄛𑄨 𑄃𑄇𑄪𑄥𑄣𑅅𑄛𑄩𑄖𑄨𑅁

𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄇𑄪𑄥𑄣𑅅𑄛𑄨 𑄃𑄇𑄪𑄥𑄣𑅅𑄛𑄩𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄶𑅁 𑄘𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄿𑄿) 𑄷𑅁 𑄥𑅅𑄞𑄮𑄉𑅅𑄖𑄨𑄇𑄗𑅅

𑄷𑄾𑄺𑅁 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄥𑅅𑄞𑄮𑄉𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄅𑄛𑄳𑄛𑄚𑄳𑄚𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄅𑄛𑄳𑄛𑄚𑄳𑄚𑅅𑄢𑄟𑄳𑄟𑄕𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄅𑄛𑄳𑄛𑄚𑄳𑄚𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄅𑄛𑄳𑄛𑄚𑄳𑄚𑅅𑄢𑄟𑄳𑄟𑄕𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄥𑅅𑄞𑄮𑄉𑅅’’𑄖𑄨𑅁 𑄚𑄚𑄪 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄛𑄪𑄢𑄬𑄎𑅅𑄖𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄛𑄪𑄢𑄬𑄎𑅅𑄖𑅅𑄢𑄟𑄳𑄟𑄕𑅅 𑄃𑄎𑄳𑄏𑄖𑄳𑄖𑄨𑄇𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄝𑅅𑄦𑄨𑄢𑅅𑄢𑄟𑄳𑄟𑄕𑅅 𑄃𑄥𑄟𑄳𑄞𑄨𑄚𑄳𑄚𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄃𑄥𑄟𑄳𑄞𑄨𑄚𑄳𑄚𑅅𑄢𑄟𑄳𑄟𑄕𑅅 𑄚𑅅𑄚𑅅𑄤𑄖𑄳𑄗𑄪𑄇𑅅 𑄚𑅅𑄚𑅅𑄢𑄟𑄳𑄟𑄕𑅅 𑄚 𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄥𑄳𑄥 𑄉𑄮𑄌𑄢𑄤𑄨𑄥𑄡𑄁 𑄛𑄌𑄳𑄌𑄚𑄪𑄞𑄮𑄚𑄳𑄖𑄨, 𑄚 𑄃𑄥𑄟𑄚𑄳𑄚𑅅𑄦𑅅𑄢𑅅 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚 𑄃𑄟𑄚𑄥𑄨𑄇𑅅𑄢𑅅 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚 𑄃𑄝𑄳𑄝𑄮𑄇𑄨𑄕𑄳𑄕𑅅 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚 𑄃𑄛𑄪𑄝𑄳𑄝𑄁 𑄃𑄌𑄢𑄨𑄟𑄁 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚𑄚𑄪 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄚 𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄥𑄳𑄥 𑄥𑄟𑄚𑄚𑄳𑄖𑄢𑅅 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄚 𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄥𑄳𑄥 𑄥𑄟𑄚𑄚𑄳𑄖𑄢𑅅 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄚𑄳𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄛𑄐𑄳𑄌𑄤𑄨𑄐𑄳𑄐𑅅𑄕𑅅 𑄥𑅅𑄞𑄮𑄉𑅅’’𑄖𑄨𑅁

[illegible]

[illegible]

[illegible]

[illegible]

[illegible]

(𑄷𑄶𑄶) 𑄿𑅁 𑄘𑄳𑄤𑄩𑄦𑄨𑄥𑄩𑄣𑄬𑄦𑄨𑄇𑄗𑅅

𑄻𑄾𑄽𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄘𑄳𑄤𑄩𑄦𑄨 𑄥𑄩𑄣𑄬𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄘𑄳𑄤𑄩𑄦𑄨 𑄜𑄥𑄴𑄥𑄬𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄤𑄬𑄘𑄚𑅅𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄥𑄐𑄴𑄐𑅅𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄌𑄬𑄖𑄚𑅅𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄌𑄨𑄖𑄴𑄖𑄬𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄥𑄘𑄴𑄙𑅅𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄤𑄩𑄢𑄨𑄠𑄬𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄥𑄖𑄩𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄥𑄟𑅅𑄙𑄩𑄦𑄨 𑄘𑄳𑄤𑄩𑄦𑄨 𑄛𑄐𑄴𑄐𑅅𑄦𑄨 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄩𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄜𑄥𑄴𑄥𑄬𑄚 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄤𑄬𑄘𑄚𑅅𑄠 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄛𑄐𑄴𑄐𑅅𑄠 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄌𑄬𑄖𑄚𑅅𑄠 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄥𑄘𑄴𑄙𑅅𑄠 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄤𑄩𑄢𑄨𑄠𑄬𑄚 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄥𑄖𑄨𑄠𑅅 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄟𑅅𑄙𑄨𑄚𑅅 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄛𑄐𑄴𑄐𑅅𑄠 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄌 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄬𑄚 𑄌 𑄥𑄩𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄌 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄬𑄚 𑄌 𑄜𑄥𑄴𑄥𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 ...𑄛𑄬... 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄌 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑅅𑄠 𑄌 𑄛𑄐𑄴𑄐𑅅𑄠 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄩𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄻𑄾𑄾𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄥𑄟𑄴𑄟𑅅𑄤𑅅𑄌𑅅𑄠 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄥𑄟𑄴𑄟𑅅𑄘𑄨𑄑𑄴𑄒𑄨𑄠𑅅 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄥𑄟𑄴𑄟𑅅𑄤𑅅𑄌𑅅𑄠 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄟𑄴𑄟𑅅𑄥𑄋𑄴𑄇𑄛𑄴𑄛𑄬𑄚 ...𑄛𑄬... 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄟𑄴𑄟𑅅𑄤𑅅𑄠𑅅𑄟𑄬𑄚 ...𑄛𑄬... 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄥𑄟𑄴𑄟𑅅𑄥𑄖𑄨𑄠𑅅 ...𑄛𑄬... 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄟𑄴𑄟𑅅𑄥𑄟𑅅𑄙𑄨𑄚𑅅 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄟𑄴𑄟𑅅𑄇𑄟𑄴𑄟𑄚𑄴𑄖𑄬𑄚 ...𑄛𑄬... 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄟𑄴𑄟𑅅𑄃𑅅𑄎𑄩𑄤𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄥𑄟𑄴𑄟𑅅𑄘𑄨𑄑𑄴𑄒𑄨𑄠𑅅 ...𑄛𑄬... 𑄣𑄮𑄇𑄨𑄠𑄬𑄚 𑄥𑄟𑄴𑄟𑅅𑄥𑄟𑅅𑄙𑄨𑄚𑅅 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄌 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑅅𑄠 𑄌 𑄥𑄟𑄴𑄟𑅅𑄤𑅅𑄌𑅅𑄠 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄌 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑅅𑄠 𑄌 𑄥𑄟𑄴𑄟𑅅𑄘𑄨𑄑𑄴𑄒𑄨𑄠𑅅 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄉𑄴𑄉𑄥𑄟𑄋𑄴𑄉𑄩 𑄣𑄮𑄇𑄨𑄠𑅅𑄠 𑄌 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑅅𑄠 𑄌 𑄥𑄟𑄴𑄟𑅅𑄤𑅅𑄌𑅅𑄠 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁

ဖဂ်ဂါသဖစ်ဂီ လ္ဂက်ယေဿ ၒ လ္ဂကုတ်တတေဿ ၒ သဖ်ဖ်သစ်ကပ်ပေဿ ...ပေ...
လ္ဂက်ယေဿ ၒ လ္ဂကုတ်တတေဿ ၒ သဖ်ဖ်မ်ယ်ဖေဿ ...ပေ... လ္ဂက်ယ်ယ ၒ
လ္ဂကုတ်တတဏ်ယ ၒ သဖ်ဖ်သတိယ် ...ပေ... လ္ဂက်ယေဿ ၒ လ္ဂကုတ်တတေဿ ၒ
သဖ်ဖ်သဖ်ဒိဏ် သဖဏ်ဏ်ဂတ္တိ ? ဏ ဟေမ် ဗတ်တပ်ပေ ...ပေ...।

ဖဂ်ဂါသဖစ်ဂီ လ္ဂက်ယေဿ ၒ လ္ဂကုတ်တတေဿ ၒ
သဖ်ဖ်ကဖ်ဖဏ်တေဿ ...ပေ... သဖ်ဖ်ဘ်ဒီဗေဿ သဖဏ်ဏ်ဂတ္တိ ? ဘ်ဖဏ်တ်।
ဖဂ်ဂါသဖစ်ဂီ လ္ဂက်ယ်ယ ၒ လ္ဂကုတ်တဏ်ယ ၒ သဖ်ဖ်ဘ်ဏ္ဍဏ်ယ် သဖဏ်ဏ်ဂတ္တိ ? ဏ
ဟေမ် ဗတ်တပ်ပေ ...ပေ... ဖဂ်ဂါသဖစ်ဂီ လ္ဂက်ယေဿ ၒ လ္ဂကုတ်တတေဿ ၒ
သဖ်ဖ်ဘ်ဒီဗေဿ သဖဏ်ဏ်ဂတ္တိ ? ဘ်ဖဏ်တ်। ဖဂ်ဂါသဖစ်ဂီ လ္ဂက်ယေဿ ၒ
လ္ဂကုတ်တတေဿ ၒ သဖ်ဖ်သစ်ကပ်ပေဿ ...ပေ... လ္ဂက်ယေဿ ၒ လ္ဂကုတ်တတေဿ ၒ
သဖ်ဖ်သဖ်ဒိဏ် သဖဏ်ဏ်ဂတ္တိ ? ဏ ဟေမ် ဗတ်တပ်ပေ ...ပေ...।

ၒၔ-ၒ। ဏ ဗတ်တပ်ပံ – ''ဖဂ်ဂါသဖစ်ဂီ ဒွိဂ် သီလေဂ် သဖဏ်ဏ်ဂတ္တ''တိ ?
ဘ်ဖဏ်တ်। လ္ဂက်ယေ သီလေ ဏ်ဂုဘ်ဒေ ဖဂ်ဂ္ဂ ဘုပ်ပဏ်ဒဗီတိ ? ဘ်ဖဏ်တ်। ဥသ်သီလ္ဂ
ဂဏ်ဥသီလ္ဂ ဗ်ဏ်ဏသီလ္ဂ ဖဂ်ဂ် ဘ်ဗေတီတိ ? ဏ ဟေမ် ဗတ်တပ်ပေ ...ပေ... တေဏ
ဂ် ဖဂ်ဂါသဖစ်ဂီ ဒွိဂ် သီလေဂ် သဖဏ်ဏ်ဂတ္တိ।

ဒွိဂ်သီလေဂ်ကထ် ဏ်ဏ္ဍဏ်တ်।

၇၀। ၁၁ဖဗဂ်ဂ္ဂ

(၇၀၇) ၇। သီလ် ဘဗေတသိကဏ်တိကထ်

ၒ၈၀। သီလ် ဘဗေတသိကဏ်တိ ? ဘ်ဖဏ်တ်। ဓုပ် ...ပေ...
ဏ်ပ်ပဏ် ...ပေ... ၒက်ဏ်ယတဏ် ...ပေ... က်ယ်ယတဏ် ... ဓုပ်ယတဏ် ...ပေ...
ဖ္ဂဏ္ဍဏပ်ပ်ယတဿဏ်တိ ? ဏ ဟေမ် ဗတ်တပ်ပေ ...ပေ... သီလ် ဘဗေတသိကဏ်တိ ?
ဘ်ဖဏ်တ်। ဖသ်သ္ဂ ဘဗေတသိက္ဂတိ ? ဏ ဟေမ် ဗတ်တပ်ပေ ...ပေ... သီလ်
ဘဗေတသိကဏ်တိ ? ဘ်ဖဏ်တ်। ဗောဏ် ...ပေ... သဗ်ဗ် ...ပေ...
ဗေတဏ် ...ပေ... သဘ်ဒ ...ပေ... ဗီဏ်ယ် ...ပေ... သတိ ...ပေ...
သဖ်ဒိ ...ပေ... ပဗ်ဗ် ဘဗေတသိက်တိ ? ဏ ဟေမ် ဗတ်တပ်ပေ ...ပေ...।

ဖသ်သ္ဂ ဗေတသိက္ဂတိ ? ဘ်ဖဏ်တ်। သီလ် ဗေတသိကဏ်တိ ? ဏ ဟေမ်
ဗတ်တပ်ပေ ...ပေ... ဗောဏ် ...ပေ... သဗ်ဗ် ...ပေ... ဗေတဏ် ...ပေ...

သဝ်ဓ ...ပေ... ဗီရိယံ ...ပေ... သတိ ...ပေ... သမာဓိ ...ပေ... ပဥ္ဆ
ဗေတာသိက်တိ? ဘ်ဓာကတ်၊ သီလ် ဗေတာသိကာကတိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ...၊

၃၈၅၊ သီလ် ဘာဗေတာသိကာကတိ? ဘ်ဓာကတ်၊ ဘာကိဍ္ဍဖလကတိ? ထ ဟေမံ
ဗတ်တပ်ဗေ ...ပေ... ထာထု ဘိဍ္ဍဖလကတိ? ဘ်ဓာကတ်၊ ဟဥ္စိ ဘိဍ္ဍဖလ်, ထွ် ဥ
ဗတ ဟေ ဗတ်တပ်ဗေ – ''သီလ် ဘာဗေတာသိကာ''ကတိ၊

သဝ်ဓ ဘိဍ္ဍဖလ်, သဝ်ဓ ဗေတာသိက်တိ? ဘ်ဓာကတ်၊ သီလ် ဘိဍ္ဍဖလ်, သီလ်
ဗေတာသိကာကတိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ... ဗီရိယံ ...ပေ... သတိ ...ပေ...
သမာဓိ ...ပေ... ပဥ္ဆ ဘိဍ္ဍဖလ်, ပဥ္ဆ ဗေတာသိက်တိ? ဘ်ဓာကတ်၊ သီလ်
ဘိဍ္ဍဖလ်, သီလ် ဗေတာသိကာကတိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ...၊

သီလ် ဘိဍ္ဍဖလ်, သီလ် ဘာဗေတာသိကာကတိ? ဘ်ဓာကတ်၊ သဝ်ဓ ဘိဍ္ဍဖလ်,
သဝ်ဓ ဘာဗေတာသိက်တိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ... သီလ် ဘိဍ္ဍဖလ်, သီလ်
ဘာဗေတာသိကာကတိ? ဘ်ဓာကတ်၊ ဗီရိယံ ...ပေ... သတိ ...ပေ... သမာဓိ ...ပေ...
ပဥ္ဆ ဘိဍ္ဍဖလ်, ပဥ္ဆ ဘာဗေတာသိက်တိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ...၊

၃၈၂၊ သီလ် ဘာဗေတာသိကာကတိ? ဘ်ဓာကတ်၊ ဘာဖလ် ဘာဗိပ်ကာကတိ? ထ ဟေမံ
ဗတ်တပ်ဗေ ...ပေ... ထာထု သဖလ် သဗိပ်ကာကတိ? ဘ်ဓာကတ်၊ ဟဥ္စိ သဖလ်
သဗိပ်ကံ, ထွ် ဥ ဗတ ဟေ ဗတ်တပ်ဗေ – ''သီလ် ဘာဗေတာသိကာ''ကတိ ...ပေ...၊

ဥက်ဂ်ယတာက ဘာဗေတာသိက် ဘာဗိပ်ကာကတိ? ဘ်ဓာကတ်၊ သီလ် ဘာဗေတာသိက်
ဘာဗိပ်ကာကတိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ... သွတ်ယတာက ...ပေ... က်ယ်ယတာက
...ပေ... တူပ်ယတာက ...ပေ... ဖွဍ္ဍပိပ်ယတာက ဘာဗေတာသိက် ဘာဗိပ်ကာကတိ?
ဘ်ဓာကတ်၊ သီလ် ဘာဗေတာသိက် ဘာဗိပ်ကာကတိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ...၊

သီလ် ဘာဗေတာသိက် သဗိပ်ကာကတိ? ဘ်ဓာကတ်၊ ဥက်ဂ်ယတာက ဘာဗေတာသိက်
သဗိပ်ကာကတိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ... သီလ် ဘာဗေတာသိက် သဗိပ်ကာကတိ?
ဘ်ဓာကတ်၊ သွတ်ယတာက ...ပေ... က်ယ်ယတာက ... တူပ်ယတာက ...ပေ...
ဖွဍ္ဍပိပ်ယတာက ဘာဗေတာသိက် သဗိပ်ကာကတိ? ထ ဟေမံ ဗတ်တပ်ဗေ ...ပေ...၊

၃၈၃၊ သမ်မ်ဗ်ပ ဘာဗေတာသိက်တိ? ဘ်ဓာကတ်၊ သမ်မ်ဘိဍ္ဍ ဘာဗေတာသိက်တိ?
ထ ဟေမံ ဗတ်တပ်ဗေ ...ပေ... သမ်မ်ဗ်ပ ဘာဗေတာသိက်တိ? ဘ်ဓာကတ်၊
သမ်မ်သဇ်ကပ်ပွ ...ပေ... သမ်မ်ဗ်ယ်ဖွ ...ပေ... သမ်မ်သတိ ...ပေ...

သဖဖသဖဓိ ဘာဝေတဗ္ဗောတိ ? ဆ ဟေဗံ မတ္တဗ္ဗေ ...ပေ ...
သဖဖကဖဖဆတ္တံ ...ပေ ... သဖဖာဇီဗ္ဗ ဘာဝေတဗ္ဗောတိ ? အာမန္တာ ।
သဖဖဒိဋ္ဌိ ဘာဝေတဗ္ဗာတိ ? ဆ ဟေဗံ မတ္တဗ္ဗေ ...ပေ ... သဖဖာဇီဗ္ဗ
ဘာဝေတဗ္ဗောတိ ? အာမန္တာ । သဖဖသင်္ကပ္ပ ... သဖဖဗယာမ ...
သဖဖသတိ ... သဖဖသဖဓိ ဘာဝေတဗ္ဗောတိ ? ဆ ဟေဗံ မတ္တဗ္ဗေ ...ပေ ... ।

သဖဖဒိဋ္ဌိ ဝေတဗ္ဗာတိ ? အာမန္တာ । သဖဖဗဗ ဝေတဗ္ဗာတိ ? ဆ ဟေဗံ
မတ္တဗ္ဗေ ...ပေ ... သဖဖဒိဋ္ဌိ ဝေတဗ္ဗာတိ ? အာမန္တာ ।
သဖဖကဖဖဆတ္တံ ...ပေ ... သဖဖာဇီဗ္ဗ ဝေတဗ္ဗောတိ ? ဆ ဟေဗံ
မတ္တဗ္ဗေ ...ပေ ... သဖဖသင်္ကပ္ပ ...ပေ ... သဖဖဗယာမ ...ပေ ...
သဖဖသတိ ...ပေ ... သဖဖသဖဓိ ဝေတဗ္ဗောတိ ? အာမန္တာ । သဖဖဗဗ
ဝေတဗ္ဗာတိ ? ဆ ဟေဗံ မတ္တဗ္ဗေ ...ပေ ... သဖဖသဖဓိ ဝေတဗ္ဗောတိ ?
အာမန္တာ । သဖဖကဖဖဆတ္တံ ...ပေ ... သဖဖာဇီဗ္ဗ ဝေတဗ္ဗောတိ ? ဆ ဟေဗံ
မတ္တဗ္ဗေ ...ပေ ... ।

၁၀၀၉ । ဆ မတ္တဗ္ဗံ – ''သီလံ ဘာဝေတဗ္ဗ''ဏ္ဏတိ ? အာမန္တာ । သီလေ
ဘုပပတ္တိတ္တံ ဏ်ဂ္ဂုဝဲဝေ ဥယ်သီလံ ဟွတီတိ ? ဆ ဟေဗံ မတ္တဗ္ဗေ । တေဆ ဟိ သီလံ
ဘာဝေတဗ္ဗကဏ္ဏတိ ।

သီလံ ဘာဝေတဗ္ဗကဏ္ဏတိကထာ ဏ်ဋ္ဌိတာ ।

၇၀ । ဘဿဓမဂ်ဂ္ဂ

(၇၀၃) ၈ । သီလံ ဆ ဝိတ္တာဏုပဏ္ဏမတ္တာတီတိကထာ

၁၀၁၀ । သီလံ ဆ ဝိတ္တာဏုပဏ္ဏမတ္တာတီတိ ? အာမန္တာ । ဏုပံ ... ဏ်ပဲဏ ...
ဃကာဂိယတာဏ ...ပေ ... ဖွဋ္ဌဗ္ဗပ္ပယတာဏဏ္ဏတိ ? ဆ ဟေဗံ မတ္တဗ္ဗေ ...ပေ ...
သီလံ ဆ ဝိတ္တာဏုပဏ္ဏမတ္တာတီတိ ? အာမန္တာ । ဖယ်သ္သ ဆ ဝိတ္တာဏုပဏ္ဏမတ္တာတီတိ ? ဆ
ဟေဗံ မတ္တဗ္ဗေ ...ပေ ... သီလံ ဆ ဝိတ္တာဏုပဏ္ဏမတ္တာတီတိ ? အာမန္တာ ।
မောဏ ...ပေ ... သဆ်ဆ ... ဝေတဏ ... သဉ်ဉ ... ဓီတိယ ... သတိ ...
သဖဓိ ...ပေ ... ပဆ်ဆ ဆ ဝိတ္တာဏုပဏ္ဏမတ္တာတီတိ ? ဆ ဟေဗံ
မတ္တဗ္ဗေ ...ပေ ... ।

𑄜𑄥𑄴𑄥𑄮 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄩𑄣𑄁 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄤𑄬𑄘𑄚𑄂...𑄛𑄬... 𑄥𑄐𑄴𑄐𑄂... 𑄌𑄬𑄖𑄚𑄂 ... 𑄥𑄘𑄴𑄙𑄂... 𑄤𑄩𑄢𑄨𑄡𑄁... 𑄥𑄖𑄨... 𑄥𑄟𑄂𑄙𑄨...𑄛𑄬... 𑄛𑄐𑄴𑄐𑄂 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄩𑄣𑄁 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄻𑄽𑄾𑅁 𑄥𑄟𑄴𑄟𑄂𑄤𑄂𑄌𑄂 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄂𑄘𑄨𑄑𑄴𑄒𑄨 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄤𑄂𑄌𑄂 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄂𑄥𑄋𑄴𑄇𑄛𑄴𑄛𑄮... 𑄥𑄟𑄴𑄟𑄂𑄤𑄂𑄡𑄂𑄟𑄮... 𑄥𑄟𑄴𑄟𑄂𑄥𑄖𑄨...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄂𑄙𑄨 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄥𑄟𑄴𑄟𑄂𑄇𑄟𑄴𑄟𑄚𑄴𑄖𑄮...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄃𑄂𑄎𑄩𑄤𑄮 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄂𑄘𑄨𑄑𑄴𑄒𑄨 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄃𑄂𑄎𑄩𑄤𑄮 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄂𑄥𑄋𑄴𑄇𑄛𑄴𑄛𑄮... 𑄥𑄟𑄴𑄟𑄂𑄤𑄂𑄡𑄂𑄟𑄮... 𑄥𑄟𑄴𑄟𑄂𑄥𑄖𑄨...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄂𑄙𑄨 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄥𑄟𑄴𑄟𑄂𑄘𑄨𑄑𑄴𑄒𑄨 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄂𑄤𑄂𑄌𑄂 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄘𑄨𑄑𑄴𑄒𑄨 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄂𑄇𑄟𑄴𑄟𑄚𑄴𑄖𑄮...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄃𑄂𑄎𑄩𑄤𑄮 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄥𑄟𑄴𑄟𑄂𑄥𑄋𑄴𑄇𑄛𑄴𑄛𑄮... 𑄥𑄟𑄴𑄟𑄂𑄤𑄂𑄡𑄂𑄟𑄮... 𑄥𑄟𑄴𑄟𑄂𑄥𑄖𑄨...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄂𑄙𑄨 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄂𑄤𑄂𑄌𑄂 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄥𑄟𑄂𑄙𑄨 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄟𑄴𑄟𑄂𑄇𑄟𑄴𑄟𑄚𑄴𑄖𑄮...𑄛𑄬... 𑄥𑄟𑄴𑄟𑄂𑄃𑄂𑄎𑄩𑄤𑄮 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬...𑄛𑄬...𑅁

𑄻𑄽𑄿𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄥𑄩𑄣𑄁 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩’’𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄩𑄣𑄬 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄨𑄖𑄴𑄤𑄂 𑄚𑄨𑄢𑄪𑄘𑄴𑄙𑄬 𑄘𑄪𑄥𑄴𑄥𑄩𑄣𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄖𑄬𑄚 𑄦𑄨 𑄥𑄩𑄣𑄁 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨𑅁

𑄥𑄩𑄣𑄁 𑄚 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄪𑄛𑄢𑄨𑄤𑄖𑄴𑄖𑄩𑄖𑄨𑄇𑄗𑄂 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄂𑅁

𑄷𑄶𑅁 𑄘𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄶𑄽) 𑄿𑅁 𑄥𑄟𑅅𑄘𑅅𑄚𑄦𑄬𑄖𑄪𑄇𑄗𑅅

𑄻𑄿𑄾𑅁 𑄥𑄟𑅅𑄘𑅅𑄚𑄦𑄬𑄖𑄪𑄇𑄁 𑄥𑄩𑄣𑄁 𑄤𑄓𑄳𑄔𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄟𑅅𑄘𑅅𑄚𑄦𑄬𑄖𑄪𑄇𑄮 𑄜𑄥𑄳𑄥𑄮 𑄤𑄓𑄳𑄔𑄖𑄨, 𑄤𑄬𑄘𑄚𑅅 𑄤𑄓𑄳𑄔𑄖𑄨, 𑄥𑄐𑄳𑄐𑅅 𑄤𑄓𑄳𑄔𑄖𑄨, 𑄌𑄬𑄖𑄚𑅅 𑄤𑄓𑄳𑄔𑄖𑄨, 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄓𑄳𑄔𑄖𑄨, 𑄥𑄘𑄳𑄙𑅅 𑄤𑄓𑄳𑄔𑄖𑄨, 𑄤𑄩𑄢𑄨𑄠𑄁 𑄤𑄓𑄳𑄔𑄖𑄨, 𑄥𑄖𑄨 𑄤𑄓𑄳𑄔𑄖𑄨, 𑄥𑄟𑅅𑄙𑄨 𑄤𑄓𑄳𑄔𑄖𑄨, 𑄛𑄐𑄳𑄐𑅅 𑄤𑄓𑄳𑄔𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄛𑄳𑄝𑄬...𑄛𑄬...𑅁

𑄥𑄟𑅅𑄘𑅅𑄚𑄦𑄬𑄖𑄪𑄇𑄁 𑄥𑄩𑄣𑄁 𑄤𑄓𑄳𑄔𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄣𑄖𑅅 𑄤𑄨𑄠 𑄤𑄓𑄳𑄔𑄖𑄨, 𑄟𑅅𑄣𑄪𑄤𑅅 𑄤𑄨𑄠 𑄤𑄓𑄳𑄔𑄖𑄨, 𑄢𑄪𑄇𑄳𑄈𑄮 𑄤𑄨𑄠 𑄤𑄓𑄳𑄔𑄖𑄨, 𑄖𑄨𑄕𑄁 𑄤𑄨𑄠 𑄤𑄓𑄳𑄔𑄖𑄨, 𑄟𑄪𑄐𑄳𑄎𑄛𑄛𑄳𑄝𑄎𑄁 𑄤𑄨𑄠 𑄤𑄓𑄳𑄔𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄛𑄳𑄝𑄬...𑄛𑄬...𑅁

𑄻𑄿𑄿𑅁 𑄥𑄟𑅅𑄘𑅅𑄚𑄦𑄬𑄖𑄪𑄇𑄁 𑄥𑄩𑄣𑄁 𑄤𑄓𑄳𑄔𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄩𑄣𑄁 𑄥𑄟𑅅𑄘𑄨𑄠𑄨𑄖𑄳𑄤𑅅 𑄇𑅅𑄟𑄤𑄨𑄖𑄇𑄳𑄇𑄁 𑄤𑄨𑄖𑄇𑄳𑄇𑄬𑄚𑄳𑄖𑄥𑄳𑄥 𑄝𑄳𑄠𑅅𑄛𑅅𑄘𑄤𑄨𑄖𑄇𑄳𑄇𑄁 𑄤𑄨𑄖𑄇𑄳𑄇𑄬𑄚𑄳𑄖𑄥𑄳𑄥 𑄤𑄨𑄦𑄨𑄁𑄥𑅅𑄤𑄨𑄖𑄇𑄳𑄇𑄁 𑄤𑄨𑄖𑄇𑄳𑄇𑄬𑄚𑄳𑄖𑄥𑄳𑄥 𑄥𑄩𑄣𑄁 𑄤𑄓𑄳𑄔𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄜𑄥𑄳𑄥𑅅𑄚𑄁...𑄛𑄬... 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄛𑄳𑄝𑄬...𑄛𑄬... 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄜𑄥𑄳𑄥𑅅𑄚𑄁...𑄛𑄬... 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄇𑄪𑄥𑄣𑅅𑄇𑄪𑄥𑄣𑅅 𑄥𑅅𑄤𑄎𑄳𑄎𑅅𑄚𑄤𑄎𑄳𑄎𑅅 𑄦𑄩𑄚𑄛𑄕𑄩𑄖𑅅 𑄇𑄕𑄳𑄦𑄥𑄪𑄇𑄳𑄇𑄥𑄛𑄳𑄛𑄑𑄨𑄞𑅅𑄉𑅅 𑄙𑄟𑄳𑄟𑅅 𑄥𑄟𑄳𑄟𑄪𑄈𑄩𑄞𑅅𑄤𑄁 𑄃𑅅𑄉𑄌𑄳𑄍𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄛𑄳𑄝𑄬...𑄛𑄬...𑅁

𑄇𑄪𑄥𑄣𑅅𑄇𑄪𑄥𑄣𑅅 𑄥𑅅𑄤𑄎𑄳𑄎𑅅𑄚𑄤𑄎𑄳𑄎𑅅 𑄦𑄩𑄚𑄛𑄕𑄩𑄖𑅅 𑄇𑄕𑄳𑄦𑄥𑄪𑄇𑄳𑄇𑄥𑄛𑄳𑄛𑄑𑄨𑄞𑅅𑄉𑅅 𑄙𑄟𑄳𑄟𑅅 𑄥𑄟𑄳𑄟𑄪𑄈𑄩𑄞𑅅𑄤𑄁 𑄃𑅅𑄉𑄌𑄳𑄍𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄌𑄖𑄳𑄖𑅅𑄢𑄨𑄟𑅅𑄚𑄨, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄥𑄪𑄤𑄨𑄘𑄫𑄢𑄤𑄨𑄘𑄫𑄢𑅅𑄚𑄨! 𑄇𑄖𑄟𑅅𑄚𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄨? 𑄚𑄞𑄐𑄳𑄌, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄛𑄗𑄤𑄩 𑄌 – 𑄄𑄘𑄁 𑄛𑄒𑄟𑄁 𑄥𑄪𑄤𑄨𑄘𑄫𑄢𑄤𑄨𑄘𑄫𑄢𑄁...𑄛𑄬... 𑄖𑄥𑄳𑄟𑅅 𑄥𑄖𑄁 𑄙𑄟𑄳𑄟𑄮 𑄃𑄥𑄝𑄳𑄞𑄨 𑄃𑅅𑄢𑄇𑅅’’𑄖𑄨𑅁 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄛𑄳𑄝𑄁 – ‘‘𑄇𑄪𑄥𑄣𑅅𑄇𑄪𑄥𑄣𑅅 𑄥𑅅𑄤𑄎𑄳𑄎𑅅𑄚𑄤𑄎𑄳𑄎𑅅 𑄦𑄩𑄚𑄛𑄕𑄩𑄖𑅅 𑄇𑄕𑄳𑄦𑄥𑄪𑄇𑄳𑄇𑄥𑄛𑄳𑄛𑄑𑄨𑄞𑅅𑄉𑅅 𑄙𑄟𑄳𑄟𑅅 𑄥𑄟𑄳𑄟𑄪𑄈𑄩𑄞𑅅𑄤𑄁 𑄃𑅅𑄉𑄌𑄳𑄍𑄚𑄳𑄖𑄩’’𑄖𑄨𑅁

𑄼𑄶𑄶𑅁 𑄚 𑄤𑄖𑄳𑄖𑄛𑄳𑄝𑄁 – ‘‘𑄥𑄟𑅅𑄘𑅅𑄚𑄦𑄬𑄖𑄪𑄇𑄁 𑄥𑄩𑄣𑄁 𑄤𑄓𑄳𑄔𑄖𑄩’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄃𑅅𑄢𑅅𑄟𑄢𑄮𑄛𑅅 𑄤𑄚𑄢𑄮𑄛𑅅...𑄛𑄬... 𑄙𑄟𑄳𑄟𑄑𑄳𑄒𑅅 𑄥𑄩𑄣𑄥𑄟𑄳𑄛𑄚𑄳𑄚𑅅 𑄖𑄬 𑄎𑄚𑅅 𑄥𑄉𑄳𑄉𑄉𑅅𑄟𑄨𑄚𑄮’’𑄖𑄨𑅁 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄥𑄟𑅅𑄘𑅅𑄚𑄦𑄬𑄖𑄪𑄇𑄁 𑄥𑄩𑄣𑄁 𑄤𑄓𑄳𑄔𑄖𑄩𑄖𑄨𑅁

𑄥𑄧𑄟𑄘𑄚𑄧𑄦𑄬𑄖𑄪𑄇𑄧𑄗 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅁

𑄷𑄶𑅁 𑄘𑄧𑄥𑄧𑄟𑄧𑄤𑄧𑄉𑄳𑄉𑄮

(𑄷𑄶𑄻) 𑄷𑄶𑅁 𑄤𑄨𑄐𑄳𑄐𑄧𑄖𑄳𑄖𑄨 𑄥𑄩𑄣𑄧𑄚𑄳𑄖𑄨𑄇𑄧𑄗

𑄺𑄶𑄷𑅁 𑄤𑄨𑄐𑄳𑄐𑄧𑄖𑄳𑄖𑄨 𑄥𑄩𑄣𑄧𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄛𑄕𑄖𑄨𑄛𑄖 𑄤𑄬𑄢𑄧𑄟𑄧𑄕𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄘𑄨𑄚𑄳𑄚𑄘𑄚 𑄤𑄬𑄢𑄧𑄟𑄧𑄕𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄇𑄟𑄬𑄥𑄪𑄟𑄨𑄌𑄳𑄍𑄌𑄢 𑄤𑄬𑄢𑄧𑄟𑄧𑄕𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄟𑄪𑄥𑄤𑄘 𑄤𑄬𑄢𑄧𑄟𑄧𑄕𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄪𑄢𑄟𑄬𑄢𑄧𑄡𑄧𑄟𑄧𑄎𑄳𑄎𑄧𑄛𑄧𑄟𑄘𑄑𑄳𑄒𑄚 𑄤𑄬𑄢𑄧𑄟𑄧𑄕𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄃𑄞𑄨𑄤𑄘𑄚𑄧𑄁 𑄥𑄩𑄣𑄧𑄁, 𑄛𑄧𑄌𑄳𑄌𑄪𑄑𑄳𑄒𑄚𑄧𑄁 𑄥𑄩𑄣𑄧𑄁, 𑄃𑄧𑄐𑄳𑄎𑄧𑄣𑄨𑄇𑄧𑄟𑄳𑄟𑄧𑄁 𑄥𑄩𑄣𑄧𑄁, 𑄥𑄟𑄩𑄌𑄨𑄇𑄧𑄟𑄳𑄟𑄧𑄁 𑄥𑄩𑄣𑄧𑄁, 𑄃𑄥𑄧𑄚𑄞𑄨𑄦𑄢𑄮 𑄥𑄩𑄣𑄧𑄁, 𑄥𑄬𑄡𑄳𑄡𑄞𑄨𑄦𑄢𑄮 𑄥𑄩𑄣𑄧𑄁, 𑄛𑄘𑄮𑄘𑄧𑄇𑄞𑄨𑄦𑄢𑄮 𑄥𑄩𑄣𑄧𑄁, 𑄛𑄘𑄧𑄇𑄧𑄗𑄧𑄣𑄨𑄇𑄞𑄨𑄦𑄢𑄮 𑄥𑄩𑄣𑄧𑄁, 𑄚𑄦𑄚𑄬 𑄛𑄨𑄑𑄳𑄒𑄨𑄛𑄧𑄢𑄨𑄇𑄧𑄟𑄳𑄟𑄧𑄁 𑄥𑄩𑄣𑄧𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄛𑄕𑄖𑄨𑄛𑄖 𑄤𑄬𑄢𑄧𑄟𑄧𑄕𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄪𑄢𑄟𑄬𑄢𑄧𑄡𑄧𑄟𑄧𑄎𑄳𑄎𑄧𑄛𑄧𑄟𑄘𑄑𑄳𑄒𑄚 𑄤𑄬𑄢𑄧𑄟𑄧𑄕𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄺𑄶𑄸𑅁 𑄚𑄧 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄧𑄁 – ‘‘𑄤𑄨𑄐𑄳𑄐𑄧𑄖𑄳𑄖𑄨 𑄥𑄩𑄣𑄧’’𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄘𑄪𑄥𑄳𑄥𑄩𑄣𑄳𑄡𑄧𑄚𑄳𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄬𑄚𑄧 𑄦𑄨 𑄤𑄨𑄐𑄳𑄐𑄧𑄖𑄳𑄖𑄨 𑄥𑄩𑄣𑄧𑄚𑄳𑄖𑄨।

𑄤𑄨𑄐𑄳𑄐𑄧𑄖𑄳𑄖𑄨 𑄥𑄩𑄣𑄧𑄚𑄳𑄖𑄨𑄇𑄧𑄗 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅁

𑄷𑄶𑅁 𑄘𑄧𑄥𑄧𑄟𑄧𑄤𑄧𑄉𑄳𑄉𑄮

(𑄷𑄶𑄼) 𑄷𑄷𑅁 𑄃𑄤𑄨𑄐𑄳𑄐𑄧𑄖𑄳𑄖𑄨 𑄘𑄪𑄥𑄳𑄥𑄩𑄣𑄳𑄡𑄧𑄚𑄳𑄖𑄨𑄇𑄧𑄗

𑄺𑄶𑄹𑅁 𑄃𑄤𑄨𑄐𑄳𑄐𑄧𑄖𑄳𑄖𑄨 𑄘𑄪𑄥𑄳𑄥𑄩𑄣𑄳𑄡𑄧𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄛𑄕𑄖𑄨𑄛𑄖𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄘𑄨𑄚𑄳𑄚𑄘𑄚𑄧𑄚𑄳𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄇𑄟𑄬𑄥𑄪𑄟𑄨𑄌𑄳𑄍𑄌𑄢𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄟𑄪𑄥𑄤𑄘𑄮𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄪𑄢𑄟𑄬𑄢𑄧𑄡𑄧𑄟𑄧𑄎𑄳𑄎𑄧𑄛𑄧𑄟𑄘𑄑𑄳𑄒𑄚𑄧𑄚𑄳𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 ...𑄛𑄬...।

ပ်ပကဖဲဖ် သဖ်ၥဲ်ယိတ္တ် ဘ်ဏ် ၁၁ဏ်တသ်သ ပုၓ်ဧၓ်ၓ ဘပုၓ်ဧၓ်ၓ ဘုဘ မဍ်ဗဏ်တီတိ? ဏ ဂေမ် မတ်တဖ်ဖေ ...ပေ... ပုၓ်ဧၓ်ၓ ဘပုၓ်ဧၓ်ၓ ဘုဘ မဍ်ဗဏ်တီတိ? ဘ်ဖဏ်တ်၊ ၇ွဏ်ဏ် ဖသ်သ်ဏ် ...ပေ... ၇ွဏ်ဏ် ၓိတ်တ်ဏ် သဖွဂ်ဏ် ဂ္ဂတီတိ? ဏ ဂေမ် မတ်တဖ်ဖေ ...ပေ... ၇ွဏ်ဏ် ဖသ်သ်ဏ် ...ပေ... ၇ွဏ်ဏ် ၓိတ်တ်ဏ် သဖွဂ်ဏ် ဂ္ဂတီတိ? ဘ်ဖဏ်တ်၊ ကုသလ်ကုသလ် သ်မဏ္ဏဏမဏ္ဏ ဂီဏပဏီတ် ကဏ်ဂသုက်ကသပ်ပဏ္ဏ်ဘ်ဂ် ဂဖဲဖ် သဖဲဖုဏီဘ်မ် ဘ်ဂၓဲဘဏ်တီတိ? ဏ ဂေမ် မတ်တဖ်ဖေ ...ပေ...၊

ကုသလ်ကုသလ် သ်မဏ္ဏဏမဏ္ဏ ဂီဏပဏီတ် ကဏ်ဂသုက်ကသပ်ပဏ္ဏ်ဘ်ဂ် ဂဖဲဖ် သဖဲဖုဏီဘ်မ် ဘ်ဂၓဲဘဏ်တီတိ? ဘ်ဖဏ်တ်၊ ဏဏု မုတ်တ် ဘဂမတ် – ''ၓတ်တ်တဏ်ဖဲဏ်, ဘဏ်က်ဂမေ, သုမိဂူဏမိဂူဏ်ဏ်! ကတဖဲဏ် ၓတ်တ်တဏ်? ဏဘၓ်ၓ, ဘဏ်က်ဂမေ, ပထမ် ၓ – ဘိဘ် ပဏဲဖ် သုမိဂူဏမိဂူဏ် ...ပေ... တသ်ဖဲ သတ် ဂဖဲဖွ ဘသဖ်ဘ် ဘ်ဏက်''တိ၊ ဘတ်ထေမ သုတ်တဏ်တ္တတိ? ဘ်ဖဏ်တ်၊ တေဏ ဂိ ဏ မတ်တဖ်ဖ် – ''ကုသလ်ကုသလ် သ်မဏ္ဏဏမဏ္ဏ ဂီဏပဏီတ် ကဏ်ဂသုက်ကသပ်ပဏ္ဏ်ဘ်ဂ် ဂဖဲဖ် သဖဲဖုဏီဘ်မ် ဘ်ဂၓဲဘဏ်တီ''တိ၊

၃၀၉၊ ဏ မတ်တဖ်ဖ် – ''ဘမိၓ်ဧတ်တိ ၃သ်သိလ္ဂ''ဏ်တိ? ဘ်ဖဏ်တ်၊ ဏဏု ပ်ပကဖဲဖ် သဖ်ၥဲဏ်ဏွ ဘ်သိတိ? ဘ်ဖဏ်တ်၊ ဂၓ်ၓိ ပ်ပကဖဲဖ် သဖ်ၥဲဏ်ဏွ ဘ်သိ, တေဏ မတ ဏေ မတ်တဖ်ဖေ – ''ဘမိၓ်ဧတ်တိ ၃သ်သိလ္ဂ''ဏ်တိ၊

ဘမိၓ်ဧတ်တိ ၃သ်သိလ္ဂဏ်တိကထ် ဏိဏ္ဏဏ်တ်၊

၁သဖမဂ်ဂ္ဂ၊

တသ်သုဘ်ဘ်ဏ် –

ဘုပပတ်တေသ်ယေ ပၓ်ၓက်ဂဏ်ဂေ ဘဏ်ဏုဘ်ဂေ က်ဏ်ဖ် ပၓ်ၓက်ဂဏ်ဂ် ဘုပ်ပဏ္ဏဏ်တိ, ဖဂ်ဂသဖဇ်ဂ်သ်သ ဏုပ် ဖဂ်ဂ္ဂ, ပၓ်ၓမိၓ်ၓ်ဏသဖဇ်ဂ်သ်သ ဘတ်ထိ ဖဂ်ဂဘ်မဏ်, ပၓ်ၓမိၓ်ၓ်ဏ် ကုသလ်ပိ ဘကုသလ်ပိ, ပၓ်ၓမိၓ်ၓ်ဏ် သ်ဘဂ်, ဖဂ်ဂသဖဇ်ဂီ ၇ွဂိ သီလေဂိ သဖဏ်ဏ်ဂတ္တ, သီလ် ဘပေတသ်က်, သီလ် ဏ ၓိတ်တ်ဏုပဏ်မတ်တိ, သဖ်ဘ်ဏဂေတုက် သီလ် မဍ်ဗတီတိ, မိၓ်ဧတ်တိသီလ် ဘမိၓ်ဧတ်တိ ၃သ်သိလ္ဂဏ်တိ၊

၃တိယွ ပဏ်ဏ်သဏ္ဏ၊

တသ်သုဒ္ဒါနံ –

အိယ်ဖသဇ်ဂဂဂတ်အိသ်သတ် ၁ အိတ္ထဒ္ဓတိ [အိယ်ဖ သဇ်ဂဂဂတ်အိသ်သတ် ဘတဲထိ ပဇ်ဗၜ္ဖဂ်ဏၨဘ္ဖ အိတ္ထဒ္ဓ ဖဂိဂါသဖဇ်ဂိသ်သ ပဇ်ဗၜ္ဖဂ်ဏၨဘ္ဖတိ (သီ၊ သျု၊ က၊), အိယ်ဖ သဇ်ဂဂ ဂတ်အိသ်သတ် ဘတဲထိ ပဇ်ဗၜ္ဖဂ်ဏၨဘ္ဖ ဖဂိဂါသဖဇ်ဂိသ်သ ဏ္ဏ ပဇ်ဗၜ္ဖဂ်ဏၨဘ္ဖ (ပီ၊)]၊

႑႑၊ ဘောဂ်ာသမဗဂ်ဂ

(႑႐႘-႑႐႙) ႑-႒၊ တိသ်သ္ပိ ဘာဆုသယကာထ

႘႐႒၊ ဘာဆုသယ် ဘပ္ပုဂတ်တိ? ဘ်ဖအံတ်၊ မိပဂ်ပ္ပုဂတ် ဂိဇိယ်ပ္ပုဂတ် ရူပ် အံပိပ်အံ ဗဂ်ဂ်ယတအံ ...ပေ... ဖ္ဖဇ္ဇဇပိပ်ယတအအံတိ? ဆ ဟေဗံ ဗတ်တပိဗေ ...ပေ...၊

ဂ်ဖဇ်ဂ်ဆုသယ္ဖ ဘပ္ပုဂတ္ဖတိ? ဘ်ဖအံတ်၊ ဂ်ဖဇ်ဂ္ဂ ဂ်ဖဇ်ဂပဇိယုဇ္ဇဇအံ ဂ်ဖဇ်ဂသ်ယ္ဖဒအံ ဂ်ဖ္ဖဒ္ဓ ဂ်ဖယ္ဂ္ဂ ဂ်ဖပဲသအံာအီဗဏၜ ဘပ္ပုဂတအံတိ? ဆ ဟေဗံ ဗတ်တပိဗေ ...ပေ... ဂ်ဖဇ်ဂ္ဂ ဂ်ဖဇ်ဂပဇိယုဇ္ဇဇအံ ...ပေ... ဂ်ဖပဲသအံာအီဗဏၜ ဘဂုသလအံတိ? ဘ်ဖအံတ်၊ ဂ်ဖဇ်ဂ်ဆုသယ္ဖ ဘဂုသလ္ဖတိ? ဆ ဟေဗံ ဗတ်တပိဗေ ...ပေ...၊

ပဇ္ဇဆ်ဆုသယ္ဖ ဘပ္ပုဂတ္ဖတိ? ဘ်ဖအံတ်၊ ပဇ္ဇဆ် ပဇ္ဇဆပဇိယုဇ္ဇဇအံ ပဇ္ဇဆသ်ယ္ဖဒအံ ဘပ္ပုဂတအံတိ? ဆ ဟေဗံ ဗတ်တပိဗေ ...ပေ... ပဇ္ဇဆ် ပဇ္ဇဆပဇိယုဇ္ဇဇအံ ပဇ္ဇဆသ်ယ္ဖဒအံ ဘဂုသလအံတိ? ဘ်ဖအံတ်၊ ပဇ္ဇဆ်ဆုသယ္ဖ ဘဂုသလ္ဖတိ? ဆ ဟေဗံ ဗတ်တပိဗေ ...ပေ...၊

ဖ်အံဆုသယ္ဖ ဘပ္ပုဂတ္ဖတိ? ဘ်ဖအံတ်၊ ဖ်ဏ္ဏ ဖ်ဏပဇိယုဇ္ဇဇအံ ဖ်ဏသ်ယ္ဖဒအံ ဘပ္ပုဂတအံတိ? ဆ ဟေဗံ ဗတ်တပိဗေ ...ပေ... ဖ်ဏ္ဏ ဖ်ဏပဇိယုဇ္ဇဇအံ ဖ်ဏသ်ယ္ဖဒအံ ဘဂုသလအံတိ? ဘ်ဖအံတ်၊ ဖ်အံဆုသယ္ဖ ဘဂုသလ္ဖတိ? ဆ ဟေဗံ ဗတ်တပိဗေ ...ပေ...၊

ဒိဇ္ဇဇဆုသယ္ဖ ဘပ္ပုဂတ္ဖတိ? ဘ်ဖအံတ်၊ ဒိဇ္ဇဇိ ဒိဇ္ဇဇ္ဖဒ္ဓ ဒိဇ္ဇဇိယ္ဂ္ဂ ဒိဇ္ဇဇိပဇိယုဇ္ဇဇအံ ဒိဇ္ဇဇိသ်ယ္ဖဒအံ ဘပ္ပုဂတအံတိ? ဆ ဟေဗံ

ဓတဲတပဲဖေ ...ပေ... ဝိဇ္ဇီ ဝိဇ္ဇ္ဇူဃ္ဃ ဝိဇ္ဇီယ္ယဂ္ဂ ဝိဇ္ဇီပဏိယုဇ္ဇီဇ္ဇံ ဝိဇ္ဇီသံယ္ယဓ္ဓံ ဘဂုသလဆဲတိ? ဘဲဖဆဲတဲ၊ ဝိဇ္ဇီဆုသယ္ယ ဘဂုသလ္လတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ...၊

ဓိဝိဂိဝဲဝဲဆုသယ္ယ ဘဗ္ဗုဂတ္တတိ? ဘဲဖဆဲတဲ၊ ဓိဝိဂိဝဲဝဲ ဓိဝိဂိဝဲဝဲပဏိယုဇ္ဇီဇ္ဇံ ဓိဝိဂိဝဲဝဲသံယ္ယဓ္ဓံ ဓိဝိဂိဝဲဝဲဆီဓဏဖ ဘဗ္ဗုဂတဆဲတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ... ဓိဝိဂိဝဲဝဲ ဓိဝိဂိဝဲဝဲပဏိယုဇ္ဇီဇ္ဇံ ဓိဝိဂိဝဲဝဲသံယ္ယဓ္ဓံ ဓိဝိဂိဝဲဝဲဆီဓဏဖ ဘဂုသလဆဲတိ? ဘဲဖဆဲတဲ၊ ဓိဝိဂိဝဲဝဲဆုသယ္ယ ဘဂုသလ္လတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ...၊

ဘဓဏဂဲဆုသယ္ယ ဘဗ္ဗုဂတ္တတိ? ဘဲဖဆဲတဲ၊ ဘဓဏဂ္ဂ ဘဓဏဂပဏိယုဇ္ဇီဇ္ဇံ ဘဓဏဂသံယ္ယဓ္ဓံ ဘဗ္ဗုဂတဆဲတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ... ဘဓဏဂ္ဂ ဘဓဏဂပဏိယုဇ္ဇီဇ္ဇံ ဘဓဏဂသံယ္ယဓ္ဓံ ဘဂုသလဆဲတိ? ဘဲဖဆဲတဲ၊ ဘဓဏဂဲဆုသယ္ယ ဘဂုသလ္လတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ...၊

ဘဓိတ္တိဆုသယ္ယ ဘဗ္ဗုဂတ္တတိ? ဘဲဖဆဲတဲ၊ ဘဓိတ္တိ ဘဓိတ္တိဃ္ဃ ဘဓိတ္တိယ္ယဂ္ဂ ဘဓိတ္တိပဏိယုဇ္ဇီဇ္ဇံ ဘဓိတ္တိသံယ္ယဓ္ဓံ ဘဓိတ္တိဆီဓဏဖ ဘဗ္ဗုဂတဆဲတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ... ဘဓိတ္တိ ဘဓိတ္တိဃ္ဃ ဘဓိတ္တိယ္ယဂ္ဂ ဘဓိတ္တိပဏိယုဇ္ဇီဇ္ဇံ ဘဓိတ္တိသံယ္ယဓ္ဓံ ဘဓိတ္တိဆီဓဏဖ ဘဂုသလဆဲတိ? ဘဲဖဆဲတဲ၊ ဘဓိတ္တိဆုသယ္ယ ဘဂုသလ္လတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ...၊

၃၀၃၊ ꩡ ဓတဲတပဲပံ – ''ဘဆုသယံ ဘဗ္ဗုဂတဲ''တိ? ဘဲဖဆဲတဲ၊ ပုထုတ္တဓဆ္ဆ ဂုသလ်ဗ္ဗုဂတေ ဝိတဲတေ ဓတဲတဖဲဆေ ''သံဆုသယ္ယ''တိ ဓတဲတပဲဗ္ဗတိ? ဘဲဖဆဲတဲ၊ ဂုသလ်ဂုသလ် ဝဖဲဖဲ သဖဲဖုဏီဘဓံ ဘဲဂဝဲသဆဲတီတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ... တေꩡ ဂိ ဘဆုသယံ ဘဗ္ဗုဂတဲတိ၊ ပုထုတ္တဓဆ္ဆ ဂုသလ်ဗ္ဗုဂတေ ဝိတဲတေ ဓတဲတဖဲဆေ ''သဏဂ္ဂ''တိ ဓတဲတပဲဗ္ဗတိ? ဘဲဖဆဲတဲ၊ ဂုသလ်ဂုသလ် ဝဖဲဖဲ သဖဲဖုဏီဘဓံ ဘဲဂဝဲသဆဲတီတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ... တေꩡ ဂိ ဏဂ္ဂ ဘဗ္ဗုဂတ္တတိ၊

၃၀၇၊ ဘဆုသယံ ဘဂေတုဂံတိ? ဘဲဖဆဲတဲ၊ ဏူပံ ဆိပဲပံ ဝဂဲဖယတဆံ ...ပေ... ဖွဇ္ဇဓပဲပယတဆဆဲတိ? ꩡ ဟေမ် ဓတဲတပဲဖေ ...ပေ...၊

ဂဲဖဏဂဲဆုသယ္ယ ဘဂေတုဂ္ဂတိ? ဘဲဖဆဲတဲ၊ ဂဲဖဏဂ္ဂ ဂဲဖဏဂပဏိယုဇ္ဇီဇ္ဇံ ဂဲဖဏဂသံယ္ယဓ္ဓံ ဂဲဖဝဲသဆဲဆီဓဏဖ ဘဂေတုဂဆဲတိ? ꩡ ဟေမ်

𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄇𑅅𑄟𑄢𑅅𑄉𑄮 𑄇𑅅𑄟𑄢𑅅𑄉𑄛𑄢𑄨𑄡𑄪𑄑𑄳𑄒𑅅𑄚𑄁 ...𑄛𑄬...
𑄇𑅅𑄟𑄌𑄳𑄍𑄚𑄳𑄘𑄚𑄩𑄤𑄢𑄕𑄁 𑄥𑄦𑄬𑄖𑄪𑄇𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄇𑅅𑄟𑄢𑅅𑄉𑅅𑄚𑄪𑄥𑄡𑄮 𑄥𑄦𑄬𑄖𑄪𑄇𑄮𑄖𑄨?
𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄛𑄑𑄨𑄊𑅅𑄚𑄪𑄥𑄡𑄮 ...𑄛𑄬... 𑄟𑅅𑄚𑅅𑄚𑄪𑄥𑄡𑄮 ...
𑄘𑄨𑄑𑄳𑄒𑅅𑄚𑄪𑄥𑄡𑄮 ... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑅅𑄚𑄪𑄥𑄡𑄮 ... 𑄞𑄤𑄢𑅅𑄉𑅅𑄚𑄪𑄥𑄡𑄮 ... 𑄃𑄤𑄨𑄎𑄳𑄎𑅅𑄚𑄪𑄥𑄡𑄮
𑄥𑄦𑄬𑄖𑄪𑄇𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄤𑄨𑄎𑄳𑄎𑅅 𑄃𑄤𑄨𑄎𑄳𑄎𑄮𑄊𑄮 𑄃𑄤𑄨𑄎𑄳𑄎𑅅𑄡𑄮𑄉𑄮 𑄃𑄤𑄨𑄎𑄳𑄎𑅅𑄛𑄢𑄨𑄡𑄪𑄑𑄳𑄒𑅅𑄚𑄁
𑄃𑄤𑄨𑄎𑄳𑄎𑅅𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄤𑄨𑄎𑄳𑄎𑅅𑄚𑄩𑄤𑄢𑄕𑄁 𑄥𑄦𑄬𑄖𑄪𑄇𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬
...𑄛𑄬... 𑄃𑄤𑄨𑄎𑄳𑄎𑅅 𑄃𑄤𑄨𑄎𑄳𑄎𑄮𑄊𑄮 ...𑄛𑄬... 𑄃𑄤𑄨𑄎𑄳𑄎𑅅𑄚𑄩𑄤𑄢𑄕𑄁 𑄥𑄦𑄬𑄖𑄪𑄇𑄚𑄳𑄖𑄨?
𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄤𑄨𑄎𑄳𑄎𑅅𑄚𑄪𑄥𑄡𑄮 𑄥𑄦𑄬𑄖𑄪𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄷𑄶𑄾𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄚𑄪𑄥𑄡𑅅 𑄃𑄦𑄬𑄖𑄪𑄇𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥
𑄇𑄪𑄥𑄣𑅅𑄝𑄳𑄡𑅅𑄇𑄖𑄬 𑄌𑄨𑄖𑄳𑄖𑄬 𑄤𑄖𑄳𑄖𑄟𑅅𑄚𑄬 ‘‘𑄥𑅅𑄚𑄪𑄥𑄡𑄮’’𑄖𑄨 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁
𑄃𑄚𑄪𑄥𑄡𑅅 𑄖𑄬𑄚 𑄦𑄬𑄖𑄪𑄚𑅅 𑄥𑄦𑄬𑄖𑄪𑄇𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄬𑄚 𑄦𑄨
𑄃𑄚𑄪𑄥𑄡𑅅 𑄃𑄦𑄬𑄖𑄪𑄇𑅅𑄖𑄨𑅁 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄇𑄪𑄥𑄣𑅅𑄝𑄳𑄡𑅅𑄇𑄖𑄬 𑄌𑄨𑄖𑄳𑄖𑄬 𑄤𑄖𑄳𑄖𑄟𑅅𑄚𑄬
‘‘𑄥𑄢𑅅𑄉𑄮’’𑄖𑄨 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄢𑅅𑄉𑄮 𑄖𑄬𑄚 𑄦𑄬𑄖𑄪𑄚𑅅 𑄥𑄦𑄬𑄖𑄪𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁
𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄬𑄚 𑄦𑄨 𑄢𑅅𑄉𑄮 𑄃𑄦𑄬𑄖𑄪𑄇𑄮𑄖𑄨𑅁

𑄷𑄶𑄿𑅁 𑄃𑄚𑄪𑄥𑄡𑅅 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄢𑄫𑄛𑄁 𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁
𑄌𑄇𑄳𑄈𑅅𑄡𑄖𑄚𑄁 ...𑄛𑄬... 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑅅𑄡𑄖𑄚𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄇𑅅𑄟𑄢𑅅𑄉𑅅𑄚𑄪𑄥𑄡𑄮 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄇𑅅𑄟𑄢𑅅𑄉𑄮
𑄇𑅅𑄟𑄢𑅅𑄉𑄛𑄢𑄨𑄡𑄪𑄑𑄳𑄒𑅅𑄚𑄁 𑄇𑅅𑄟𑄢𑅅𑄉𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄇𑅅𑄟𑄮𑄊𑄮 𑄇𑅅𑄟𑄡𑄮𑄉𑄮 𑄇𑅅𑄟𑄌𑄳𑄍𑄚𑄳𑄘𑄚𑄩𑄤𑄢𑄕𑄁
𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄇𑅅𑄟𑄢𑅅𑄉𑄮
𑄇𑅅𑄟𑄢𑅅𑄉𑄛𑄢𑄨𑄡𑄪𑄑𑄳𑄒𑅅𑄚𑄁 ...𑄛𑄬... 𑄇𑅅𑄟𑄌𑄳𑄍𑄚𑄳𑄘𑄚𑄩𑄤𑄢𑄕𑄁 𑄌𑄨𑄖𑄳𑄖𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄚𑄳𑄖𑄨?
𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄇𑅅𑄟𑄢𑅅𑄉𑅅𑄚𑄪𑄥𑄡𑄮 𑄌𑄨𑄖𑄳𑄖𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁
𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄷𑄷𑄶𑅁 𑄇𑅅𑄟𑄢𑅅𑄉𑅅𑄚𑄪𑄥𑄡𑄮 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁
𑄇𑄖𑄟𑄇𑄳𑄈𑄚𑄳𑄙𑄛𑄢𑄨𑄡𑅅𑄛𑄚𑄳𑄚𑄮𑄖𑄨? 𑄥𑄋𑄳𑄈𑅅𑄢𑄇𑄳𑄈𑄚𑄳𑄙𑄛𑄢𑄨𑄡𑅅𑄛𑄚𑄳𑄚𑄮𑄖𑄨𑅁
𑄥𑄋𑄳𑄈𑅅𑄢𑄇𑄳𑄈𑄚𑄳𑄙𑄮 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁 𑄥𑄋𑄳𑄈𑅅𑄢𑄇𑄳𑄈𑄚𑄳𑄙𑄮
𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄤𑄬𑄘𑄚𑅅𑄇𑄳𑄈𑄚𑄳𑄙𑄮 𑄥𑄐𑄳𑄐𑅅𑄇𑄳𑄈𑄚𑄳𑄙𑄮
𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄇𑅅𑄟𑄢𑅅𑄉𑅅𑄚𑄪𑄥𑄡𑄮 𑄥𑄋𑄳𑄈𑅅𑄢𑄇𑄳𑄈𑄚𑄳𑄙𑄛𑄢𑄨𑄡𑅅𑄛𑄚𑄳𑄚𑄮 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨?
𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄇𑅅𑄟𑄢𑅅𑄉𑄮 𑄥𑄋𑄳𑄈𑅅𑄢𑄇𑄳𑄈𑄚𑄳𑄙𑄛𑄢𑄨𑄡𑅅𑄛𑄚𑄳𑄚𑄮 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄚

ගෙဓ မတ်တဗ်ဗေ ... ပေ ... ကံဖတ်ဂ္ဂ သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ္ဂ ဝိတ်တသဖ်ပယုတ်တွတိ ? ဘ်ဖဏ်တ်၊ ကံဖတ်ဂ်ဏုသယ္ဂ သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ္ဂ ဝိတ်တသဖ်ပယုတ်တွတိ ? ဏ ගෙဓ မတ်တဗ်ဗေ ... ပေ ... ၊

ကံဖတ်ဂ်ဏုသယ္ဂ သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ္ဂ ဝိတ်တမိပ်ပယုတ်တွ, ကံဖတ်ဂ္ဂ သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ္ဂ ဝိတ်တသဖ်ပယုတ်တွတိ ? ဘ်ဖဏ်တ်၊ သဇ်ဂ်ဇကံဇဏ်ဂ္ဂ ဘောဂသော္ဂ ဝိတ်တသဖ်ပယုတ်တွ ဘောဂသော္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဏ ගෙဓ မတ်တဗ်ဗေ ... ပေ ... ၊

သဇ်ဂ်ဇကံဇဏ်ဂ္ဂ ဘောဂသော္ဂ ဝိတ်တသဖ်ပယုတ်တွ ဘောဂသော္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဘ်ဖဏ်တ်၊ မောဏ်ကံဇဏ်ဂ္ဂ သဍ်ဍ်ကံဇဏ်ဂ္ဂ ဘောဂသော္ဂ ဝိတ်တသဖ်ပယုတ်တွ ဘောဂသော္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဏ ගෙဓ မတ်တဗ်ဗေ ... ပေ ... ၊

၁၇၇၊ ပဇ်ဃ်ဏုသယ္ဂ ဖဏ်ဏုသယ္ဂ ဘဇ်ဇဏ်ဏုသယ္ဂ မိဝိကဝိပ်ဏုသယ္ဂ ဘဓတ်ဂ်ဏုသယ္ဂ ဘမိတ်တ်ဏုသယ္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဘ်ဖဏ်တ်၊ ဘမိတ်တ် ဘမိတ်တ်ဍ္ဃ္ဂ ဘမိတ်တ်ယ္ဂဂ္ဂ ဘမိတ်တ်ဏ်မဇဏ် ဝိတ်တမိပ်ပယုတ်တဏ်တိ ? ဏ ගෙဓ မတ်တဗ်ဗေ ... ပေ ... ဘမိတ်တ် ဘမိတ်တ်ဍ္ဃ္ဂ ဘမိတ်တ်ယ္ဂဂ္ဂ ဘမိတ်တ်ဏ်မဇဏ် ဝိတ်တသဖ်ပယုတ်တဏ်တိ ? ဘ်ဖဏ်တ်၊ ဘမိတ်တ်ဏုသယ္ဂ ဝိတ်တသဖ်ပယုတ်တွတိ ? ဏ ගෙဓ မတ်တဗ်ဗေ ... ပေ ... ၊

၁၇၈၊ ဘမိတ်တ်ဏုသယ္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဘ်ဖဏ်တ်၊ ဂတဖကံဇဏ်ဂပဇ်ယ်ပဏ်ဏ္ဂတိ ? သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ္ဂတိ၊ သဇ်ဂ်ဇကံဇဏ်ဂ္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဏ ගෙဓ မတ်တဗ်ဗေ၊ သဇ်ဂ်ဇကံဇဏ်ဂ္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဘ်ဖဏ်တ်၊ မောဏ်ကံဇဏ်ဂ္ဂ သဍ်ဍ်ကံဇဏ်ဂ္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဏ ගෙဓ မတ်တဗ်ဗေ ... ပေ ... ၊

ဘမိတ်တ်ဏုသယ္ဂ သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ္ဂ ဝိတ်တမိပ်ပယုတ်တွတိ ? ဘ်ဖဏ်တ်၊ ဘမိတ်တ် သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ် ဝိတ်တမိပ်ပယုတ်တ်တိ ? ဏ ගෙဓ မတ်တဗ်ဗေ ... ပေ ... ဘမိတ်တ် သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ် ဝိတ်တသဖ်ပယုတ်တ်တိ ? ဘ်ဖဏ်တ်၊ ဘမိတ်တ်ဏုသယ္ဂ သဇ်ဂ်ဇကံဇဏ်ဂပဇ်ယ်ပဏ်ဏ္ဂ ဝိတ်တသဖ်ပယုတ်တွတိ ? ဏ ගෙဓ မတ်တဗ်ဗေ ... ပေ ... ၊

အဝိဇ္ဇာနုသယော သင်္ခါရက္ခန္ဓပရိယာပန္နော စိတ္တဝိပ္ပယုတ္တော, အဝိဇ္ဇာသင်္ခါရက္ခန္ဓပရိယာပန္နာ စိတ္တသမ္ပယုတ္တာတိ? အာမန္တာ။ သင်္ခါရက္ခန္ဓော ဧကဒေသော စိတ္တသမ္ပယုတ္တော ဧကဒေသော စိတ္တဝိပ္ပယုတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ။

သင်္ခါရက္ခန္ဓော ဧကဒေသော စိတ္တသမ္ပယုတ္တော ဧကဒေသော စိတ္တဝိပ္ပယုတ္တောတိ? အာမန္တာ။ ဝေဒနာက္ခန္ဓော သညာက္ခန္ဓော ဧကဒေသော စိတ္တသမ္ပယုတ္တော ဧကဒေသော စိတ္တဝိပ္ပယုတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

၅၇၁။ န ဝတ္တဗ္ဗံ – ''အနုသယာ စိတ္တဝိပ္ပယုတ္တာ''တိ? အာမန္တာ။ ပုထုဇ္ဇနဿ ကုသလာဗျာကတေ စိတ္တေ ဝတ္တမာနေ ''သာနုသယော''တိ ဝတ္တဗ္ဗောတိ? အာမန္တာ။ အနုသယာ တေန စိတ္တေန သမ္ပယုတ္တာတိ? န ဟေဝံ ဝတ္တဗ္ဗေ။ တေန ဟိ အနုသယာ စိတ္တဝိပ္ပယုတ္တာတိ။ ပုထုဇ္ဇနဿ ကုသလာဗျာကတေ စိတ္တေ ဝတ္တမာနေ ''သရာဂေါ''တိ ဝတ္တဗ္ဗောတိ? အာမန္တာ။ ရာဂေါ တေန စိတ္တေန သမ္ပယုတ္တောတိ? န ဟေဝံ ဝတ္တဗ္ဗေ။ တေန ဟိ ရာဂေါ စိတ္တဝိပ္ပယုတ္တောတိ။

တိဿောပိ အနုသယကထာ နိဋ္ဌိတာ။

၁၁။ ဧကာဒသမဝဂ္ဂေါ

(၁၀၀) ၂။ ဉာဏကထာ

၅၇၂။ အညာဏေ ဝိဂတေ ဉာဏဝိပ္ပယုတ္တေ စိတ္တေ ဝတ္တမာနေ န ဝတ္တဗ္ဗံ – ''ဉာဏီ''တိ? အာမန္တာ။ ရာဂေ ဝိဂတေ န ဝတ္တဗ္ဗံ – ''ဝီတရာဂေါ''တိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… အညာဏေ ဝိဂတေ ဉာဏဝိပ္ပယုတ္တေ စိတ္တေ ဝတ္တမာနေ န ဝတ္တဗ္ဗံ – ''ဉာဏီ''တိ? အာမန္တာ။ ဒေါသေ ဝိဂတေ… မောဟေ ဝိဂတေ… ကိလေသေ ဝိဂတေ န ဝတ္တဗ္ဗံ – ''နိက္ကိလေသော''တိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

ရာဂေ ဝိဂတေ ဝတ္တဗ္ဗံ – ''ဝီတရာဂေါ''တိ? အာမန္တာ။ အညာဏေ ဝိဂတေ ဉာဏဝိပ္ပယုတ္တေ စိတ္တေ ဝတ္တမာနေ ဝတ္တဗ္ဗံ – ''ဉာဏီ''တိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… ဒေါသေ ဝိဂတေ… မောဟေ ဝိဂတေ… ကိလေသေ ဝိဂတေ ဝတ္တဗ္ဗံ – ''နိက္ကိလေသော''တိ? အာမန္တာ။ အညာဏေ ဝိဂတေ ဉာဏဝိပ္ပယုတ္တေ စိတ္တေ ဝတ္တမာနေ ဝတ္တဗ္ဗံ – ''ဉာဏီ''တိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

[illegible] – ''[illegible]''[illegible]? [illegible]। [illegible] ? [illegible] …[illegible]… ।

[illegible]।

[illegible]। [illegible]

([illegible]) [illegible]। [illegible]

[illegible]। [illegible]? [illegible]। [illegible] …[illegible]… [illegible]? [illegible] …[illegible]… [illegible]? [illegible]। [illegible]? [illegible] …[illegible]… [illegible]? [illegible]। [illegible]? [illegible] …[illegible]… ।

[illegible]? [illegible]। [illegible]? [illegible]। [illegible]? [illegible] …[illegible]… [illegible]? [illegible]। [illegible]? [illegible] …[illegible]… [illegible]? [illegible]। [illegible]? [illegible] …[illegible]… [illegible]? [illegible]। [illegible]? [illegible] …[illegible]… [illegible], [illegible]? [illegible]। [illegible]? [illegible] …[illegible]… [illegible]? [illegible]।

𑅇𑄬𑄘𑄚𑅅𑄇𑄴𑄈𑄚𑄴𑄙𑄐𑄴𑄌 𑄥𑄐𑄴𑄐𑅅𑄇𑄴𑄈𑄚𑄴𑄙𑄐𑄴𑄌 𑄆𑄇𑄘𑄬𑄥𑄮 𑄌𑄨𑄖𑄴𑄖𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖𑄮 𑄆𑄇𑄘𑄬𑄥𑄮 𑄌𑄨𑄖𑄴𑄖𑅇𑄨𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄺𑄷𑄽𑅁 𑄚 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄐𑅅𑄕𑄁 𑄌𑄨𑄖𑄴𑄖𑅇𑄨𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖''𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄌𑄇𑄴𑄈𑄪𑅇𑄨𑄐𑄴𑄐𑅅𑄕𑄥𑄟𑄋𑄴𑄉𑄩 ''𑄐𑅅𑄕𑄩''𑄖𑄨 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄐𑅅𑄕𑄁 𑄖𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄖𑄬𑄚 𑄦𑄨 𑄐𑅅𑄕𑄁 𑄌𑄨𑄖𑄴𑄖𑅇𑄨𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨𑅁

𑄃𑄢𑄦𑅅 𑄌𑄇𑄴𑄈𑄪𑅇𑄨𑄐𑄴𑄐𑅅𑄕𑄥𑄟𑄋𑄴𑄉𑄩 ''𑄛𑄐𑄴𑄐𑅇𑅅''𑄖𑄨 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄮 [illegible]? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄐𑄴𑄐𑅅 𑄖𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄥𑄟𑄴𑄛𑄡𑄪𑄖𑄴𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄖𑄬𑄚 𑄦𑄨 𑄛𑄐𑄴𑄐𑅅 𑄌𑄨𑄖𑄴𑄖𑅇𑄨𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑅅𑄖𑄨𑅁

𑄐𑅅𑄕𑄁 𑄌𑄨𑄖𑄴𑄖𑅇𑄨𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄷𑄷𑅁 𑄆𑄇𑅅𑄘𑄥𑄟𑅇𑄉𑄴𑄉𑄮

(𑄷𑄷𑄷) 𑄺𑅁 𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈𑄚𑄴𑄖𑄨𑄇𑄗𑅅

𑄺𑄷𑄾𑅁 ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 ''𑄃𑄡𑄁 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮''𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 ''𑄃𑄡𑄁 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮''𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 ''𑄃𑄡𑄁 𑄘𑄪𑄇𑄴𑄈𑄚𑄨𑄢𑄮𑄙𑄮''𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 ''𑄃𑄡𑄁 𑄘𑄪𑄇𑄴𑄈𑄚𑄨𑄢𑄮𑄙𑄮''𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 ''𑄃𑄡𑄁 𑄟𑄉𑄴𑄉𑄮''𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 ''𑄃𑄡𑄁 𑄟𑄉𑄴𑄉𑄮''𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

''𑄃𑄡𑄁 𑄥𑄟𑄪𑄘𑄡𑄮''𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 𑄌 ''𑄃𑄡𑄁 𑄥𑄟𑄪𑄘𑄡𑄮''𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 𑄌 ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... ''𑄃𑄡𑄁 𑄚𑄨𑄢𑄮𑄙𑄮''𑄖𑄨 ... ''𑄃𑄡𑄁 𑄟𑄉𑄴𑄉𑄮''𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 𑄌 ''𑄃𑄡𑄁 𑄟𑄉𑄴𑄉𑄮''𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑅇𑅅𑄌𑄁 𑄞𑅅𑄥𑄖𑄮 𑄌 ''𑄄𑄘𑄁 𑄘𑄪𑄇𑄴𑄈''𑄚𑄴𑄖𑄨 𑄐𑅅𑄕𑄁 𑄛𑅇𑄖𑄴𑄖𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

၅၇၈။ ''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ''ဘိၢ် ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ''ၹူပ် ဘၢၶိပ်ပ''ၶိတိ မ်ပ် ၾသတ္ဂ ''ၹူပ် ဘၢၶိပ်ပ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ... ''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ''ဘိၢ် ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ဓောၶ ... သၼၢၸ် ... သၸ်ၵ်ၶ ... ''မိၼၢၸ်ၼၢၸ် ဘၢၶိပ်ပ''ၶိတိ မ်ပ် ၾသတ္ဂ ''မိၼၢၸ်ၼၢၸ် ဘၢၶိပ်ပ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ...။

''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ''ဘိၢ် ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ''ၹူပ် ဘၢၷတ်တ''တိ မ်ပ် ၾသတ္ဂ ''ၹူပ် ဘၢၷတ်တ''တိ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ... ''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ''ဘိၢ် ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ဓောၶ ... သၼၢၸ် ... သၸ်ၵ်ၶ ... ''မိၼၢၸ်ၼၢၸ် ဘၢၷတ်တ''တိ မ်ပ် ၾသတ္ဂ ''မိၼၢၸ်ၼၢၸ် ဘၢၷတ်တ''တိ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ...။

''ၹူပ် ဘၢၶိပ်ပ''ၶိတိ မ်ပ် ၾသတ္ဂ ၼ ပ ''ၹူပ် ဘၢၶိပ်ပ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ၼ ပ ''ဘိၢ် ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ... ဓောၶ ... သၼၢၸ် ... သၸ်ၵ်ၶ ... ''မိၼၢၸ်ၼၢၸ် ဘၢၶိပ်ပ''ၶိတိ မ်ပ် ၾသတ္ဂ ၼ ပ ''မိၼၢၸ်ၼၢၸ် ဘၢၶိပ်ပ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ၼ ပ ''ဘိၢ် ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ...။

''ၹူပ် ဘၢၷတ်တ''တိ မ်ပ် ၾသတ္ဂ ၼ ပ ''ၹူပ် ဘၢၷတ်တ''တိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ၼ ပ ''ဘိၢ် ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ... ဓောၶ ... သၼၢၸ် ... သၸ်ၵ်ၶ ... ''မိၼၢၸ်ၼၢၸ် ဘၢၷတ်တ''တိ မ်ပ် ၾသတ္ဂ ၼ ပ ''မိၼၢၸ်ၼၢၸ် ဘၢၷတ်တ''တိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ၼ ပ ''ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ...။

၅၃၀။ ''ဘိၢ် ဥၵ်ၵ''ၶိတိ မ်ပ် ၾသတ္ဂ ''ဘိၢ် ဥၵ်ၵ''ၶိတိ ၼၢၸ် ပဗတ်တတီတိ? ဘ်ၿၶိတ်။ ''ဘိ''တိ [ဘီတိ (သျ။ ပီ။)] ပ ''ဝ''ၶိတိ ပ ''ဥ''တိ [ဥူတိ (သျ။ ပီ။)] ပ ''ၵ''ၶိတိ ပ ၼၢၸ် ပဗတ်တတီတိ? ၼ ဂေမ် ဗတ်တပ်ပေ ...ပေ ...။

ဘိၢ် ဥၵ်ၵၶိတိၵထ ၶိၸ်ၸ်တ်။

𑄷𑄷𑅁 𑄆𑄇𑅅𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄷𑄸) 𑄻𑅁 𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄇𑄗𑅅

𑄼𑄸𑄷𑅁 𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄨𑄘𑄳𑄙𑄨𑄟𑄡𑄨𑄇𑄮 𑄥𑄮 𑄃𑅅𑄡𑄪, 𑄃𑄨𑄘𑄳𑄙𑄨𑄟𑄡𑄨𑄇𑅅 𑄥𑅅 𑄉𑄖𑄨, 𑄃𑄨𑄘𑄳𑄙𑄨𑄟𑄡𑄨𑄇𑄮 𑄥𑄮 𑄃𑄖𑄳𑄖𑄞𑅅𑄤𑄛𑄑𑄨𑄣𑅅𑄞𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄩𑄖𑄁 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡, 𑄃𑄚𑅅𑄉𑄖𑄁 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄬 𑄇𑄛𑄳𑄛𑄬 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡, 𑄖𑄡𑄮 𑄇𑄛𑄳𑄛𑄬 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡, 𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄇𑄛𑄳𑄛𑄬 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄖𑄨 𑄎𑄩𑄤𑄨𑄖𑄬 𑄎𑄩𑄤𑄨𑄖𑅅𑄤𑄥𑄬𑄥𑄬 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡, 𑄃𑄥𑄖𑄨 𑄎𑄩𑄤𑄨𑄖𑄬 𑄎𑄩𑄤𑄨𑄖𑅅𑄤𑄥𑄬𑄥𑄬 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄥𑄖𑄨 𑄎𑄩𑄤𑄨𑄖𑄬 𑄎𑄩𑄤𑄨𑄖𑅅𑄤𑄥𑄬𑄥𑄬 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄖𑄨 𑄎𑄩𑄤𑄨𑄖𑄬 𑄎𑄩𑄤𑄨𑄖𑅅𑄤𑄥𑄬𑄥𑄬 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅''𑄖𑄨𑅁 𑄃𑄥𑄖𑄨 𑄎𑄩𑄤𑄨𑄖𑄬 𑄎𑄩𑄤𑄨𑄖𑅅𑄤𑄥𑄬𑄥𑄬 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨, 𑄟𑄖𑄮 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡, 𑄇𑅅𑄣𑄋𑄳𑄇𑄖𑄮 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄼𑄸𑄸𑅁 𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑄮 𑄜𑄥𑄳𑄥𑄮 𑄟𑅅 𑄚𑄨𑄢𑄪𑄎𑄳𑄏𑄩𑄖𑄨 𑄣𑄝𑄳𑄞𑅅 𑄃𑄨𑄘𑄳𑄙𑄨𑄡𑅅 𑄛𑄉𑄳𑄉𑄦𑄬𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑅅 𑄤𑄬𑄘𑄚𑅅 ...𑄛𑄬... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑅅 𑄥𑄐𑄳𑄐𑅅 ...𑄛𑄬... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑅅 𑄌𑄬𑄖𑄚𑅅 ...𑄛𑄬... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑄁 ... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑅅 𑄥𑄘𑄳𑄙𑅅 ... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 𑄤𑄩𑄢𑄨𑄡𑄁 ... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑅅 𑄥𑄖𑄨 ... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑄮 𑄥𑄟𑅅𑄙𑄨 ...𑄛𑄬... 𑄃𑄪𑄛𑄳𑄛𑄚𑄳𑄚𑅅 𑄛𑄐𑄳𑄐𑅅 𑄟𑅅 𑄚𑄨𑄢𑄪𑄎𑄳𑄏𑄩𑄖𑄨 𑄣𑄝𑄳𑄞𑅅 𑄃𑄨𑄘𑄳𑄙𑄨𑄡𑅅 𑄛𑄉𑄳𑄉𑄦𑄬𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄢𑄫𑄛𑄁 𑄚𑄨𑄌𑄳𑄌𑄁 𑄦𑄮𑄖𑄫𑄖𑄨 𑄣𑄝𑄳𑄞𑅅 𑄃𑄨𑄘𑄳𑄙𑄨𑄡𑅅 𑄛𑄉𑄳𑄉𑄦𑄬𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑅅 ...𑄛𑄬... 𑄥𑄐𑄳𑄐𑅅 ... 𑄥𑄋𑄳𑄈𑅅𑄢𑅅 ... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄚𑄨𑄌𑄳𑄌𑄁 𑄦𑄮𑄖𑄫𑄖𑄨 𑄣𑄝𑄳𑄞𑅅 𑄃𑄨𑄘𑄳𑄙𑄨𑄡𑅅 𑄛𑄉𑄳𑄉𑄦𑄬𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄨𑄘𑄳𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄳𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄳𑄛𑄁 𑄖𑄨𑄑𑄳𑄒𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄎𑅅𑄖𑄨𑄙𑄟𑄳𑄟𑅅 𑄥𑄖𑄳𑄖𑅅 𑄟𑅅 𑄎𑅅𑄡𑄚𑄳𑄖𑄫𑄖𑄨 𑄣𑄝𑄳𑄞𑅅 𑄃𑄨𑄘𑄳𑄙𑄨𑄡𑅅 𑄛𑄉𑄳𑄉𑄦𑄬𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁

𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄎𑄢𑅅𑄙𑄟𑄴𑄟𑅅 𑄥𑄖𑄴𑄖𑅅 𑄟𑅅 𑄎𑄩𑄢𑄚𑄴𑄖𑄫𑄖𑄨 ...𑄛𑄬... 𑄝𑄴𑄡𑅅𑄙𑄨𑄙𑄟𑄴𑄟𑅅 𑄥𑄖𑄴𑄖𑅅 𑄟𑅅 𑄝𑄴𑄡𑅅𑄙𑄨𑄡𑄚𑄴𑄖𑄫𑄖𑄨 ...𑄛𑄬... 𑄟𑄢𑄕𑄙𑄟𑄴𑄟𑅅 𑄥𑄖𑄴𑄖𑅅 𑄟𑅅 𑄟𑄩𑄡𑄚𑄴𑄖𑄫𑄖𑄨 𑄣𑄝𑄴𑄞𑅅 𑄄𑄘𑄴𑄙𑄨𑄡𑅅 𑄛𑄢𑄨𑄉𑄴𑄉𑄦𑄬𑄖𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄼𑄸𑄽𑅁 𑄚 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄄𑄘𑄴𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄡𑄴𑄡𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑅇𑄪𑄖𑄴𑄖𑄁 𑄞𑄉𑅇𑄖𑅅 – ‘‘𑄡𑄥𑄴𑄥 𑄇𑄥𑄴𑄥𑄌𑄨, 𑄃𑅅𑄚𑄚𑄴𑄘, 𑄌𑄖𑄴𑄖𑅅𑄢𑄮 𑄄𑄘𑄴𑄙𑄨𑄛𑅅𑄘𑅅 𑄞𑅅𑅇𑄨𑄖𑅅 𑄝𑄦𑄪𑄣𑄩𑄇𑄖𑅅 𑄡𑅅𑄚𑄩𑄇𑄖𑅅 𑅇𑄖𑄴𑄗𑄪𑄇𑄖𑅅 𑄃𑄚𑄪𑄑𑄴𑄒𑄨𑄖𑅅 𑄛𑄢𑄨𑄌𑄨𑄖𑅅 𑄥𑄪𑄥𑄟𑅅𑄢𑄖𑄴𑄙𑅅, 𑄥𑄮 𑄃𑅅𑄇𑄋𑄴𑄈𑄟𑅅𑄚𑄮 𑄇𑄛𑄴𑄛𑄁 𑅇𑅅 𑄖𑄨𑄑𑄴𑄒𑄬𑄡𑄴𑄡 𑄇𑄛𑄴𑄛𑅅𑅇𑄥𑄬𑄥𑄁 𑅇𑅅’’𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄸𑅁𑄷𑄼𑄼; 𑄥𑄁𑅁 𑄚𑄨𑅁 𑄻𑅁𑄾𑄸𑄸; 𑄅𑄘𑅅𑅁 𑄻𑄷]! 𑄃𑄖𑄴𑄗𑄬𑅇 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄄𑄘𑄴𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄡𑄴𑄡𑅅𑄖𑄨𑅁

𑄼𑄸𑄾𑅁 𑄄𑄘𑄴𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄡𑄴𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑅇𑄪𑄖𑄴𑄖𑄁 𑄞𑄉𑅇𑄖𑅅 – ‘‘𑄌𑄖𑄪𑄚𑄴𑄚𑄁, 𑄞𑄨𑄇𑄴𑄈𑅇𑄬, 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄚𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄛𑅅𑄑𑄨𑄞𑄮𑄉𑄮 𑄥𑄟𑄕𑄮 𑅇𑅅 𑄝𑄴𑄢𑅅𑄦𑄴𑄟𑄕𑄮 𑅇𑅅 𑄘𑄬𑅇𑄮 𑅇𑅅 𑄟𑅅𑄢𑄮 𑅇𑅅 𑄝𑄴𑄢𑄦𑄴𑄟𑅅 𑅇𑅅 𑄇𑄮𑄌𑄨 𑅇𑅅 𑄣𑄮𑄇𑄥𑄴𑄟𑄨𑄁! 𑄇𑄖𑄟𑄬𑄥𑄁 𑄌𑄖𑄪𑄚𑄴𑄚𑄁? 𑄎𑄢𑅅𑄙𑄟𑄴𑄟𑄁 ‘‘𑄟𑅅 𑄎𑄩𑄢𑄩’’𑄖𑄨 𑄚𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄛𑅅𑄑𑄨𑄞𑄮𑄉𑄮 𑄥𑄟𑄕𑄮 𑅇𑅅 𑄝𑄴𑄢𑅅𑄦𑄴𑄟𑄕𑄮 𑅇𑅅 𑄘𑄬𑅇𑄮 𑅇𑅅 𑄟𑅅𑄢𑄮 𑅇𑅅 𑄝𑄴𑄢𑄦𑄴𑄟𑅅 𑅇𑅅 𑄇𑄮𑄌𑄨 𑅇𑅅 𑄣𑄮𑄇𑄥𑄴𑄟𑄨𑄁𑅁 𑄝𑄴𑄡𑅅𑄙𑄨𑄙𑄟𑄴𑄟𑄁 ‘‘𑄟𑅅 𑄝𑄴𑄡𑅅𑄙𑄨𑄡𑄩’’𑄖𑄨 ...𑄛𑄬... 𑄟𑄢𑄕𑄙𑄟𑄴𑄟𑄁 ‘‘𑄟𑅅 𑄟𑄩𑄡𑄩’’𑄖𑄨 ...𑄛𑄬... 𑄡𑅅𑄚𑄨 𑄈𑄮 𑄛𑄚 𑄖𑅅𑄚𑄨 𑄛𑄪𑄝𑄴𑄝𑄬 𑄇𑄖𑅅𑄚𑄨 𑄛𑅅𑄛𑄇𑅅𑄚𑄨 𑄇𑄟𑄴𑄟𑅅𑄚𑄨 𑄥𑄁𑄇𑄨𑄣𑄬𑄥𑄨𑄇𑅅𑄚𑄨 𑄛𑄮𑄚𑄮𑄝𑄴𑄞𑅇𑄨𑄇𑅅𑄚𑄨 [𑄛𑄮𑄚𑄮𑄞𑅇𑄨𑄇𑅅𑄚𑄨 (𑄥𑄩𑅁 𑄛𑄩𑅁)] 𑄥𑄘𑄢𑅅𑄚𑄨 [𑄥𑄘𑄢𑄗𑅅𑄚𑄨 (𑄥𑄩𑅁 𑄛𑄩𑅁 𑄇𑅁), 𑄘𑄪𑄇𑄴𑄈𑄪𑄘𑄴𑄢𑄡𑅅𑄚𑄨 (𑄥𑄴𑄡𑅅𑅁)] 𑄘𑄪𑄇𑄴𑄈𑅇𑄨𑄛𑅅𑄇𑅅𑄚𑄨 𑄃𑅅𑄡𑄖𑄨𑄁 𑄎𑅅𑄖𑄨𑄎𑄢𑅅𑄟𑄢𑄕𑄨𑄡𑅅𑄚𑄨 𑄖𑄬𑄥𑄁 𑅇𑄨𑄛𑅅𑄇𑄮 ‘‘𑄟𑅅 𑄚𑄨𑄝𑄴𑄝𑄖𑄴𑄖𑄩’’𑄖𑄨 𑄚𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄛𑅅𑄑𑄨𑄞𑄮𑄉𑄮 𑄥𑄟𑄕𑄮 𑅇𑅅 𑄝𑄴𑄢𑅅𑄦𑄴𑄟𑄕𑄮 𑅇𑅅 𑄘𑄬𑅇𑄮 𑅇𑅅 𑄟𑅅𑄢𑄮 𑅇𑅅 𑄝𑄴𑄢𑄦𑄴𑄟𑅅 𑅇𑅅 𑄇𑄮𑄌𑄨 𑅇𑅅 𑄣𑄮𑄇𑄥𑄴𑄟𑄨𑄁𑅁 𑄄𑄟𑄬𑄥𑄁 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑅇𑄬, 𑄌𑄖𑄪𑄚𑄴𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄚𑄖𑄴𑄗𑄨 𑄇𑄮𑄌𑄨 𑄛𑅅𑄑𑄨𑄞𑄮𑄉𑄮 𑄥𑄟𑄕𑄮 𑅇𑅅 𑄝𑄴𑄢𑅅𑄦𑄴𑄟𑄕𑄮 𑅇𑅅 𑄘𑄬𑅇𑄮 𑅇𑅅 𑄟𑅅𑄢𑄮 𑅇𑅅 𑄝𑄴𑄢𑄦𑄴𑄟𑅅 𑅇𑅅 𑄇𑄮𑄌𑄨 𑅇𑅅 𑄣𑄮𑄇𑄥𑄴𑄟𑄨𑄚𑄴’’𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄺𑅁𑄷𑄾𑄸]𑅁 𑄃𑄖𑄴𑄗𑄬𑅇 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄄𑄘𑄴𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄡𑄴𑄡𑅅’’𑄖𑄨𑅁

𑄄𑄘𑄴𑄙𑄨𑄝𑄣𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄷𑄷𑅁 𑄆𑄇𑅅𑄘𑄥𑄟𑅇𑄉𑄴𑄉𑄮

(𑄷𑄷𑄽) 𑄾𑅁 𑄥𑄟𑅅𑄙𑄨𑄇𑄗𑅅

𑄼𑄸𑄿𑅁 𑄌𑄨𑄖𑄴𑄖𑄥𑄚𑄴𑄖𑄖𑄨 𑄥𑄟𑅅𑄙𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄩𑄖𑅅 𑄌𑄨𑄖𑄴𑄖𑄥𑄚𑄴𑄖𑄖𑄨 𑄥𑄟𑅅𑄙𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄌𑄨𑄖𑄴𑄖𑄥𑄚𑄴𑄖𑄖𑄨 𑄥𑄟𑅅𑄙𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑅅𑄉𑄖𑅅 𑄌𑄨𑄖𑄴𑄖𑄥𑄚𑄴𑄖𑄖𑄨 𑄥𑄟𑅅𑄙𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...

ဝိတက္ကသဟဂတော သမာဓီတိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ ... ဝိတက္ကသဟဂတော သမာဓီတိ? အာမန္တာ။ ... ဝိတက္ကသဟဂတော သမာဓီ''တိ။

၈၁၈။ အဝိတက္ကဝိစာရမတ္တော သမာဓီတိ? အာမန္တာ။ ... သမာပဇ္ဇတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ...ပေ...
...ပေ... ...
...ပေ... ...ပေ...
...ပေ... ...ပေ...
...ပေ...
သမာပဇ္ဇတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ဝိတက္ကသဟဂတော သမာဓီတိ? အာမန္တာ။ ... သမာဓီတိ?
န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ...ပေ... ...ပေ...
...ပေ... ... ဝိတက္ကသဟဂတော သမာဓီတိ? န
ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

န ဝတ္တဗ္ဗံ – ''ဝိတက္ကသဟဂတော သမာဓီ''တိ? အာမန္တာ။ နနု ဝုတ္တံ
ဘဂဝတာ – ''... [... (က။)] ...
...''တိ [... ။ ... ။ ၃။၃၀]! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ
ဝိတက္ကသဟဂတော သမာဓီတိ။

သမာဓိကထာ နိဋ္ဌိတာ။

၁၉။ ...ဝဂ္ဂေါ

(၁၈၁) ၁။ ကိလေသပဇဟနကထာ

၈၂၁။ ကိလေသပဇဟနံ ပဇဟတီတိ? အာမန္တာ။ ... ကိလေသေ
ပဇဟတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ... ကိလေသေ
ပဇဟတီတိ? အာမန္တာ။ ... ...
..., ... ပဇဟတီတိ? န ဟေဝံ
ဝတ္တဗ္ဗေ ...ပေ...။

[illegible] [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄥𑄴𑄥 [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 𑄖𑄥𑄴𑄥𑄬𑄝 𑄃𑄖𑄴𑄗𑄨 [illegible], 𑄃𑄖𑄴𑄗𑄨 [illegible], 𑄃𑄖𑄴𑄗𑄨 [illegible]? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

[illegible] [illegible] ...𑄛𑄬... [illegible] [illegible] ...𑄛𑄬... [illegible] [illegible] ...𑄛𑄬... [illegible] [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄥𑄴𑄥 [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 𑄖𑄥𑄴𑄥𑄬𑄝 𑄃𑄖𑄴𑄗𑄨 [illegible], 𑄃𑄖𑄴𑄗𑄨 [illegible], 𑄃𑄖𑄴𑄗𑄨 [illegible]? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

[illegible] 𑄚𑄨𑄑𑄴𑄞𑄨𑄖𑅅।

𑄷𑄷। 𑄆𑄇𑅅𑄘𑄥𑄟𑄝𑄉𑄴𑄉

(𑄷𑄷[illegible]) 𑄷𑄶। [illegible]

[illegible]। [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 [illegible] [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄥𑄴𑄥 [illegible] [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 𑄖𑄥𑄴𑄥𑄬𑄝 𑄃𑄖𑄴𑄗𑄨 [illegible], 𑄃𑄖𑄴𑄗𑄨 [illegible], 𑄃𑄖𑄴𑄗𑄨 [illegible]? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬।

[illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 [illegible] [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄥𑄴𑄥 [illegible] [illegible] 𑄛𑄐𑄴𑄐𑅅𑄛𑄬𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 𑄖𑄥𑄴𑄥𑄬𑄝 𑄃𑄖𑄴𑄗𑄨 [illegible], 𑄃𑄖𑄴𑄗𑄨 [illegible], 𑄃𑄖𑄴𑄗𑄨 [illegible]? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

[illegible] [illegible]? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 [illegible] [illegible] [illegible]? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬। 𑄖𑄥𑄴𑄥 [illegible] [illegible] [illegible]? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄥𑄴𑄥 𑄖𑄥𑄴𑄥𑄬𑄝 𑄃𑄖𑄴𑄗𑄨 [illegible],

𑄚𑄖𑄴𑄗𑄨 𑄤𑄑𑄴𑄑𑄪𑄛𑄌𑄴𑄍𑄬𑄘𑄮, 𑄚𑄖𑄴𑄗𑄨 𑄃𑄚𑄪𑄛𑅅𑄘𑅅𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑅅𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄺𑄸𑄾। 𑄢𑄫𑄛𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄁, 𑄢𑄫𑄛𑄥𑄴𑄥 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑅅, 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅𑄠 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄢𑄫𑄛𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄁, 𑄢𑄫𑄛𑄥𑄴𑄥 𑄎𑄢𑅅 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄎𑄢𑅅 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑅅, 𑄎𑄢𑅅𑄠 𑄎𑄢𑅅 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄢𑄫𑄛𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄁, 𑄢𑄫𑄛𑄥𑄴𑄥 𑄞𑄋𑄴𑄉𑄮 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄴𑄖𑄢𑄙𑅅𑄚𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄟𑄢𑄕𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄁, 𑄟𑄢𑄕𑄥𑄴𑄥 𑄞𑄋𑄴𑄉𑄮 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄴𑄖𑄢𑄙𑅅𑄚𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄤𑄬𑄘𑄚𑅅 ...𑄛𑄬 ... 𑄥𑄐𑄴𑄐𑅅 ... 𑄥𑄋𑄴𑄈𑅅𑄢𑅅 ...𑄛𑄬 ... 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄁, 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄥𑄴𑄥 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑅅, 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅𑄠 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ... 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄁, 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄥𑄴𑄥 𑄎𑄢𑅅 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄎𑄢𑅅 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑅅, 𑄎𑄢𑅅𑄠 𑄎𑄢𑅅 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄁, 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄥𑄴𑄥 𑄞𑄋𑄴𑄉𑄮 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄴𑄖𑄢𑄙𑅅𑄚𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄟𑄢𑄕𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄁, 𑄟𑄢𑄕𑄥𑄴𑄥 𑄞𑄋𑄴𑄉𑄮 𑄃𑄖𑄴𑄗𑄨, 𑄃𑄚𑄴𑄖𑄢𑄙𑅅𑄚𑄁 𑄃𑄖𑄴𑄗𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...।

𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅।

𑄆𑄇𑅅𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮।

𑄖𑄥𑄴𑄥𑄪𑄘𑄴𑄘𑅅𑄚𑄁 –

𑄃𑄚𑄪𑄥𑄠𑅅 𑄃𑄝𑄴𑄠𑅅𑄇𑄖𑅅, 𑄃𑄦𑄬𑄖𑄪𑄇𑅅, 𑄌𑄨𑄖𑄴𑄖𑄤𑄨𑄛𑄴𑄛𑄠𑄪𑄖𑄴𑄖𑅅, 𑄃𑄐𑄴𑄐𑅅𑄕𑄬 𑄤𑄨𑄉𑄖𑄬 𑄐𑅅𑄕𑄩, 𑄐𑅅𑄕𑄁 𑄌𑄨𑄖𑄴𑄖𑄤𑄨𑄛𑄴𑄛𑄠𑄪𑄖𑄴𑄖𑄁, 𑄠𑄗𑅅 𑄥𑄌𑄴𑄌𑄮 [𑄠𑄗𑅅 𑄥𑄌𑄴𑄌𑄁 (𑄥𑄩।), 𑄠𑄑𑄴𑄒𑄥𑄌𑄴𑄌𑄁 (?)] 𑄐𑅅𑄕𑄁 𑄛𑄤𑄖𑄴𑄖𑄖𑄨, 𑄄𑄘𑄴𑄙𑄨𑄝𑄣𑄬𑄚 𑄥𑄟𑄚𑄴𑄚𑅅𑄉𑄖𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠, 𑄌𑄨𑄖𑄴𑄖𑄥𑄚𑄴𑄖𑄖𑄨 𑄥𑄟𑅅𑄙𑄨, 𑄙𑄟𑄴𑄟𑄑𑄴𑄒𑄨𑄖𑄖𑅅, 𑄃𑄚𑄨𑄌𑄴𑄌𑄖𑅅𑄖𑄨।

𑄷𑄸𑅁 𑄘𑄳𑅇𑅅𑄘𑄥𑄟𑅇𑄉𑄴𑄉𑄮

(𑄷𑄷𑄹) 𑄷𑅁 𑄥𑄁𑅇𑄢𑄮 𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨𑄇𑄗𑅅

𑄺𑄽𑄶𑅁 𑄥𑄁𑅇𑄢𑄮 𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄌𑄇𑄴𑄈𑄪𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄊𑅅𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄎𑄨𑅇𑄴𑄦𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄇𑅅𑄠𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄇𑅅𑄠𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄇𑅅𑄠𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄇𑅅𑄠𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄌𑄇𑄴𑄈𑄪𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄇𑅅𑄠𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄇𑅅𑄠𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄮𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄊𑅅𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄎𑄨𑅇𑄴𑄦𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄎𑄨𑅇𑄴𑄦𑅅𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄟𑄚𑄮𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄟𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄟𑄚𑄮𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄌𑄇𑄴𑄈𑄪𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄟𑄚𑄮𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄮𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄊𑅅𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 ... 𑄎𑄨𑅇𑄴𑄦𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄇𑅅𑄠𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄥𑄁𑅇𑄢𑄮 𑄇𑅅𑄠𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄺𑄽𑄷𑅁 𑄃𑄥𑄁𑅇𑄢𑄮 𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 𑄌𑄇𑄴𑄈𑄪𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄊𑅅𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄎𑄨𑅇𑄴𑄦𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 ... 𑄇𑅅𑄠𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 𑄇𑅅𑄠𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄇𑅅𑄠𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 𑄇𑅅𑄠𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄌𑄇𑄴𑄈𑄪𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 𑄌𑄇𑄴𑄈𑄪𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄇𑅅𑄠𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 𑄇𑅅𑄠𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄮𑄖𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄊𑅅𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 ...𑄛𑄬... 𑄎𑄨𑅇𑄴𑄦𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 𑄎𑄨𑅇𑄴𑄦𑅅𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄟𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄠𑄃𑄥𑄁𑅇𑄢𑄮 𑄟𑄚𑄮𑄇𑄟𑄴𑄟𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

ᨾᨶᩥᨶ᩠ᨴᩕᩥᨿᩋᩈᩴᩅᩁᩮᩣ ᨾᨶᩮᩣᨠᨾ᩠ᨾᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨧᨠ᩠ᨡᩩᨶ᩠ᨴᩕᩥᨿᩋᩈᩴᩅᩁᩮᩣ ᨧᨠ᩠ᨡᩩᨠᨾ᩠ᨾᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᨾᨶᩥᨶ᩠ᨴᩕᩥᨿᩋᩈᩴᩅᩁᩮᩣ ᨾᨶᩮᩣᨠᨾ᩠ᨾᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩮᩣᨲᩥᨶ᩠ᨴᩕᩥᨿᩋᩈᩴᩅᩁᩮᩣ ...ᨷᩮ... ᨥᩣᨶᩥᨶ᩠ᨴᩕᩥᨿᩋᩈᩴᩅᩁᩮᩣ ...ᨷᩮ... ᨩᩥᩅ᩠ᩉᩥᨶ᩠ᨴᩕᩥᨿᩋᩈᩴᩅᩁᩮᩣ ...ᨷᩮ... ᨠᩣᨿᩥᨶ᩠ᨴᩕᩥᨿᩋᩈᩴᩅᩁᩮᩣ ᨠᩣᨿᨠᨾ᩠ᨾᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ।

᪖᪓᪒। ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩈᩴᩅᩁᩮᩣᨷᩥ ᩋᩈᩴᩅᩁᩮᩣᨷᩥ ᨠᨾ᩠ᨾ''ᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᩍᨵ, ᨽᩥᨠ᩠ᨡᩅᩮ, ᨽᩥᨠ᩠ᨡᩩ ᨧᨠ᩠ᨡᩩᨶᩣ ᩁᩪᨷᩴ ᨴᩥᩈ᩠ᩅᩣ ᨶᩥᨾᩥᨲ᩠ᨲᨣ᩠ᨣᩣᩉᩦ ᩉᩮᩣᨲᩥ ...ᨷᩮ... ᨶ ᨶᩥᨾᩥᨲ᩠ᨲᨣ᩠ᨣᩣᩉᩦ ᩉᩮᩣᨲᩥ, ᩈᩮᩣᨲᩮᨶ ᩈᨴ᩠ᨴᩴ ᩈᩩᨲ᩠ᩅᩣ ...ᨷᩮ... ᨾᨶᩈᩣ ᨵᨾ᩠ᨾᩴ ᩅᩥᨬ᩠ᨬᩣᨿ ᨶᩥᨾᩥᨲ᩠ᨲᨣ᩠ᨣᩣᩉᩦ ᩉᩮᩣᨲᩥ ...ᨷᩮ... ᨶ ᨶᩥᨾᩥᨲ᩠ᨲᨣ᩠ᨣᩣᩉᩦ ᩉᩮᩣᨲᩦ''ᨲᩥ! ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᩮᨶ ᩉᩥ ᩈᩴᩅᩁᩮᩣᨷᩥ ᩋᩈᩴᩅᩁᩮᩣᨷᩥ ᨠᨾ᩠ᨾᨶ᩠ᨲᩥ।

ᩈᩴᩅᩁᩮᩣ ᨠᨾ᩠ᨾᨶ᩠ᨲᩥᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ।

᪑᪒। ᨴ᩠ᩅᩣᨴᩈᨾᩅᨣ᩠ᨣᩮᩣ

(᪑᪑᪔) ᪒। ᨠᨾ᩠ᨾᨠᨳᩣ

᪖᪓᪓। ᩈᨻ᩠ᨻᩴ ᨠᨾ᩠ᨾᩴ ᩈᩅᩥᨷᩣᨠᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᨻ᩠ᨻᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᩈᨻ᩠ᨻᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩅᩥᨷᩣᨠᩣᨻ᩠ᨿᩣᨠᨲᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᩈᨻ᩠ᨻᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨠᩥᩁᩥᨿᩣᨻ᩠ᨿᩣᨠᨲᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ।

ᩈᨻ᩠ᨻᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨠᩣᨾᩣᩅᨧᩁᩣ ᩅᩥᨷᩣᨠᩣᨻ᩠ᨿᩣᨠᨲᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᩈᨻ᩠ᨻᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩁᩪᨷᩣᩅᨧᩁᩣ ᩋᩁᩪᨷᩣᩅᨧᩁᩣ ᩋᨷᩁᩥᨿᩣᨷᨶ᩠ᨶᩣ ᩅᩥᨷᩣᨠᩣᨻ᩠ᨿᩣᨠᨲᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ।

ᩈᨻ᩠ᨻᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨠᩣᨾᩣᩅᨧᩁᩣ ᨠᩥᩁᩥᨿᩣᨻ᩠ᨿᩣᨠᨲᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᩈᨻ᩠ᨻᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩁᩪᨷᩣᩅᨧᩁᩣ ᩋᩁᩪᨷᩣᩅᨧᩁᩣ ᨠᩥᩁᩥᨿᩣᨻ᩠ᨿᩣᨠᨲᩣ ᨧᩮᨲᨶᩣ ᩈᩅᩥᨷᩣᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ।

𑄼𑄹𑄺𑅁 𑄤𑄨𑄛𑅅𑄇𑅅𑄝𑄳𑄡𑅅𑄇𑄖𑅅 𑄌𑄬𑄖𑄚𑅅 𑄃𑄤𑄨𑄛𑅅𑄇𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄤𑄨𑄛𑅅𑄇𑅅𑄝𑄳𑄡𑅅𑄇𑄖𑅅 𑄌𑄬𑄖𑄚𑅅 𑄃𑄤𑄨𑄛𑅅𑄇𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄥𑄝𑄳𑄝𑅅 𑄌𑄬𑄖𑄚𑅅 𑄥𑄤𑄨𑄛𑅅𑄇𑅅''𑄖𑄨𑅁

𑄇𑄨𑄢𑄨𑄡𑅅𑄝𑄳𑄡𑅅𑄇𑄖𑅅 𑄌𑄬𑄖𑄚𑅅 𑄃𑄤𑄨𑄛𑅅𑄇𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄇𑄨𑄢𑄨𑄡𑅅𑄝𑄳𑄡𑅅𑄇𑄖𑅅 𑄌𑄬𑄖𑄚𑅅 𑄃𑄤𑄨𑄛𑅅𑄇𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄥𑄝𑄳𑄝𑅅 𑄌𑄬𑄖𑄚𑅅 𑄥𑄤𑄨𑄛𑅅𑄇𑅅''𑄖𑄨𑅁

𑄇𑅅𑄟𑅅𑄤𑄌𑄢𑅅 𑄢𑄫𑄛𑅅𑄤𑄌𑄢𑅅 𑄃𑄢𑄫𑄛𑅅𑄤𑄌𑄢𑅅 𑄃𑄛𑄢𑄨𑄡𑅅𑄛𑄚𑄳𑄚𑅅 𑄤𑄨𑄛𑅅𑄇𑅅𑄝𑄳𑄡𑅅𑄇𑄖𑅅 𑄌𑄬𑄖𑄚𑅅 𑄃𑄤𑄨𑄛𑅅𑄇𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄛𑄢𑄨𑄡𑅅𑄛𑄚𑄳𑄚𑅅 𑄤𑄨𑄛𑅅𑄇𑅅𑄝𑄳𑄡𑅅𑄇𑄖𑅅 𑄌𑄬𑄖𑄚𑅅 𑄃𑄤𑄨𑄛𑅅𑄇𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄥𑄝𑄳𑄝𑅅 𑄌𑄬𑄖𑄚𑅅 𑄥𑄤𑄨𑄛𑅅𑄇𑅅''𑄖𑄨𑅁

𑄇𑅅𑄟𑅅𑄤𑄌𑄢𑅅 𑄢𑄫𑄛𑅅𑄤𑄌𑄢𑅅 𑄃𑄢𑄫𑄛𑅅𑄤𑄌𑄢𑅅 𑄇𑄨𑄢𑄨𑄡𑅅𑄝𑄳𑄡𑅅𑄇𑄖𑅅 𑄌𑄬𑄖𑄚𑅅 𑄃𑄤𑄨𑄛𑅅𑄇𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄫𑄛𑅅𑄤𑄌𑄢𑅅 𑄇𑄨𑄢𑄨𑄡𑅅𑄝𑄳𑄡𑅅𑄇𑄖𑅅 𑄌𑄬𑄖𑄚𑅅 𑄃𑄤𑄨𑄛𑅅𑄇𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄥𑄝𑄳𑄝𑅅 𑄌𑄬𑄖𑄚𑅅 𑄥𑄤𑄨𑄛𑅅𑄇𑅅''𑄖𑄨𑅁

𑄼𑄹𑄻𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄥𑄝𑄳𑄝𑄁 𑄇𑄟𑄳𑄟𑄁 𑄥𑄤𑄨𑄛𑅅𑄇𑄚𑄴''𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ''𑄚𑅅𑄦𑄁, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄥𑄐𑄳𑄌𑄬𑄖𑄚𑄨𑄇𑅅𑄚𑄁 𑄇𑄟𑄳𑄟𑅅𑄚𑄁 𑄇𑄖𑅅𑄚𑄁 𑄅𑄛𑄌𑄨𑄖𑅅𑄚𑄁 𑄃𑄛𑄳𑄛𑄑𑄨𑄥𑄁𑄤𑄨𑄘𑄨𑄖𑄳𑄤𑅅 𑄝𑄳𑄡𑄚𑄳𑄖𑄩𑄞𑅅𑄤𑄁 𑄤𑄘𑅅𑄟𑄨, 𑄖𑄐𑄳𑄌 𑄈𑄮 𑄘𑄨𑄑𑄳𑄒𑄬𑄤 𑄙𑄟𑄳𑄟𑄬 𑄅𑄛𑄛𑄎𑄳𑄎𑄬 [𑄅𑄛𑄛𑄎𑄳𑄎 (𑄃𑅁 𑄚𑄨𑅁 𑄷𑄶𑅁𑄷𑄽)] 𑄤𑅅 𑄃𑄛𑄢𑄬 𑄤𑅅 𑄛𑄢𑄨𑄡𑅅𑄡𑄬''𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄷𑄶𑅁𑄸𑄷𑄽]! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄥𑄝𑄳𑄝𑄁 𑄇𑄟𑄳𑄟𑄁 𑄥𑄤𑄨𑄛𑅅𑄇𑄚𑄳𑄖𑄨𑅁

𑄇𑄟𑄳𑄟𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄸𑅁 𑄘𑄳𑄤𑅅𑄘𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄷𑄿) 𑄹𑅁 𑄥𑄘𑄳𑄘𑄮 𑄤𑄨𑄛𑅅𑄇𑄮𑄖𑄨𑄇𑄗𑅅

𑄼𑄹𑄼𑅁 𑄥𑄘𑄳𑄘𑄮 𑄤𑄨𑄛𑅅𑄇𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄪𑄈𑄤𑄬𑄘𑄚𑄩𑄡𑄮 𑄘𑄪𑄇𑄳𑄈𑄤𑄬𑄘𑄚𑄩𑄡𑄮 𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑄤𑄬𑄘𑄚𑄩𑄡𑄮, 𑄥𑄪𑄈𑅅𑄡 𑄤𑄬𑄘𑄚𑅅𑄡 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄘𑄪𑄇𑄳𑄈𑅅𑄡 𑄤𑄬𑄘𑄚𑅅𑄡 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑅅𑄡 𑄤𑄬𑄘𑄚𑅅𑄡 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄜𑄥𑄳𑄥𑄬𑄚 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄤𑄬𑄘𑄚𑅅𑄡 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄥𑄐𑄳𑄐𑅅𑄡 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄌𑄬𑄖𑄚𑅅𑄡 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄥𑅅𑄢𑄟𑄳𑄟𑄕𑄮; 𑄃𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥 𑄃𑅅𑄤𑄑𑄳𑄑𑄚𑅅 𑄃𑅅𑄞𑄮𑄉𑄮 𑄥𑄟𑄚𑄳𑄚𑅅𑄦𑅅𑄢𑄮 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮 𑄌𑄬𑄖𑄚𑅅 𑄛𑄖𑄳𑄗𑄚𑅅 𑄛𑄕𑄨𑄙𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄚 𑄥𑄪𑄈𑄤𑄬𑄘𑄚𑄩𑄡𑄮 𑄚 𑄘𑄪𑄇𑄳𑄈𑄤𑄬𑄘𑄚𑄩𑄡𑄮 ...𑄛𑄬... 𑄃𑄚𑅅𑄢𑄟𑄳𑄟𑄕𑄮, 𑄚𑄖𑄳𑄗𑄨 𑄖𑄥𑄳𑄥 𑄃𑅅𑄤𑄑𑄳𑄑𑄚𑅅 ...𑄛𑄬... 𑄛𑄕𑄨𑄙𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨

ဢ သုဂမောဏိယ္ဂ ...ပေ... ဘာဏိတေဖဲဖဏ္ဏ, ဏတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ...
ပဇိဒိ, ဏ္ဂ ဎ ဗတ ဖေ ဗတဲတပဲဖေ – ''သဝိဘ္ဂ ဗိပဏ္ဂ''တိ၊

ဖဿဗ္ဂ ဗိပဏ္ဂ, ဖဿဗ္ဂ သုဂမောဏိယ္ဂ ...ပေ... ဿတေဖဲဖဏ္ဏ, ဘာတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ... ပဇိဒီတိ? ဘဲဖဏိတ၊ သဝိဘ္ဂ ဗိပဏ္ဂ, သဝိဘ္ဂ သုဂမောဏိယ္ဂ ...ပေ... ဿတေဖဲဖဏ္ဏ, ဘာတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ... ပဇိဒီတိ? ဢ ဟေမ် ဗတဲတပဲဖေ ...ပေ...၊

သဝိဘ္ဂ ဗိပဏ္ဂ, သဝိဘ္ဂ ဢ သုဂမောဏိယ္ဂ ...ပေ... ဘာဏိတေဖဲဖဏ္ဏ, ဏတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ... ပဇိဒီတိ? ဘဲဖဏိတ၊ ဖဿဗ္ဂ ဗိပဏ္ဂ, ဖဿဗ္ဂ ဢ သုဂမောဏိယ္ဂ, ဢ ၃ဂဂမောဏိယ္ဂ ...ပေ... ဘာဏိတေဖဲဖဏ္ဏ, ဏတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ... ပဇိဒီတိ? ဢ ဟေမ် ဗတဲတပဲဖေ ...ပေ...၊

၃၇၇၊ ဢ ဗတဲတပဲ – ''သဝိဘ္ဂ ဗိပဏ္ဂ''တိ? ဘဲဖဏိတ၊ ဏဏ ဗုတဲတ ဘဂဗတ – ''သ္ဂ တဿ ဂဖဲဖဿ ဂတတဲတ ဘုပဎိတတဲတ ဘုဿသဏဏတဲတ ဗိပုလတဲတ ပ္ပဟဲဖဿသဏ္ဂ ဟ္ဂတိ ဂတေဗိဂဘဇ''တိ [ဘီဃဏိဂယေ]! ဘာတဲထေမ သုတဲတဏဏ္ဂတိ? ဘဲဖဏိတ၊ တေဏ ဟိ သဝိဘ္ဂ ဗိပဏ္ဂတိ၊

သဝိဘ္ဂ ဗိပဏ္ဂတိဂထ ဏိဇ္ဇဇိတ၊

၇၃၊ ဘ္ဂဘာဿဖမဂိဂ္ဂ

(၇၇၈) ၉၊ သဗ္ဗယတဏဂထ

၃၇၈၊ ဎဂဂဲယတဏ ဗိပဏ္ဂတိ? ဘဲဖဏိတ၊ သုဂမောဏိယံ ၃ဂဂမောဏိယံ ...ပေ... ဿတေဖဲဖဏ္ဏ, ဘာတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ... ပဇိဒီတိ? ဢ ဟေမ် ဗတဲတပဲဖေ ...ပေ... ဏဏ ဢ သုဂမောဏိယံ ...ပေ... ဘာဏိတေဖဲဖဏ္ဏ, ဏတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ... ပဇိဒီတိ? ဘဲဖဏိတ၊ ဟဇဎိ ဢ သုဂမောဏိယံ ...ပေ... ဘာဏိတေဖဲဖဏ္ဏ, ဏတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ... ပဇိဒိ, ဏ္ဂ ဎ ဗတ ဖေ ဗတဲတပဲဖေ – ''ဎဂဂဲယတဏ ဗိပဏ္ဂ''တိ ...ပေ...၊

ဖဿဗ္ဂ ဗိပဏ္ဂ, ဖဿဗ္ဂ သုဂမောဏိယ္ဂ ...ပေ... ဿတေဖဲဖဏ္ဏ, ဘာတဲထိ တဿ ဘဲမဇ္ဇဏ ...ပေ... ပဇိဒီတိ? ဘဲဖဏိတ၊ ဎဂဂဲယတဏ ဗိပဏ္ဂ, ဎဂဂဲယတဏ

[illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? na hevaṃ vattabbe ...pe...।

[illegible] [illegible], [illegible] ca [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? āmantā। [illegible] [illegible], [illegible] ca [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? na hevaṃ vattabbe ...pe...।

209. [illegible] ...pe... [illegible] ...pe... [illegible] ...pe... [illegible] [illegible]ti? āmantā। [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? na hevaṃ vattabbe ...pe... [illegible] ca [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? āmantā। hañci ca [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible], tena vata re vattabbe – ''[illegible] [illegible]''ti।

[illegible] [illegible], [illegible] [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? āmantā। [illegible] [illegible], [illegible] [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? na hevaṃ vattabbe ...pe... [illegible] [illegible], [illegible] ca [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? āmantā। [illegible] [illegible], [illegible] ca [illegible] ...pe... [illegible], [illegible] tassa [illegible] ...pe... [illegible]ti? na hevaṃ vattabbe ...pe...।

210. na vattabbaṃ – ''saḷāyatanaṃ [illegible]''ti? āmantā। nanu saḷāyatanaṃ gabbhaseyyassa sattassa uppajjatīti? āmantā। hañci saḷāyatanaṃ gabbhaseyyassa sattassa uppajjati, tena vata re vattabbe – ''saḷāyatanaṃ [illegible]''ti।

Saḷāyatana[illegible] niṭṭhitā।

[illegible]। [illegible]

(𑄷𑄸𑄶) 𑄷𑅁 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄇𑄗𑅅

𑄼𑄿𑄷𑅁 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑅅𑄖𑅅 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄨𑄖𑅅 ... 𑄛𑄨𑄖𑅅 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄨𑄖𑄮 ... 𑄃𑄢𑄦𑅅 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄨𑄖𑄮 ... 𑄘𑄪𑄑𑄴𑄒𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄖𑄗𑅅𑄉𑄖𑄥𑄴𑄥 𑄣𑄮𑄦𑄨𑄖𑄁 𑄅𑄛𑄴𑄛𑅅𑄘𑄨𑄖𑄁 ... 𑄥𑄋𑄴𑄊𑄮 𑄞𑄨𑄚𑄴𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄢𑄨𑄠𑄮 𑄃𑅅𑄚𑄚𑄴𑄖𑄢𑄨𑄠𑄁 𑄇𑄟𑄴𑄟𑄁 𑄃𑄎𑄴𑄏𑅅𑄌𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁 𑄃𑄢𑄨𑄠𑄮 𑄃𑅅𑄚𑄚𑄴𑄖𑄢𑄨𑄠𑄁 𑄇𑄟𑄴𑄟𑄁 𑄃𑄎𑄴𑄏𑅅𑄌𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑅅𑄖𑅅 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄨𑄖𑅅 ... 𑄛𑄨𑄖𑅅 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄨𑄖𑄮 ... 𑄃𑄢𑄦𑅅 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄨𑄖𑄮 ... 𑄘𑄪𑄑𑄴𑄒𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄖𑄗𑅅𑄉𑄖𑄥𑄴𑄥 𑄣𑄮𑄦𑄨𑄖𑄁 𑄅𑄛𑄴𑄛𑅅𑄘𑄨𑄖𑄁 ... 𑄥𑄋𑄴𑄊𑄮 𑄞𑄨𑄚𑄴𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄼𑄿𑄸𑅁 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄥𑄮 𑄚𑄨𑄠𑅅𑄟𑄮 𑄠𑄬𑄚 𑄚𑄨𑄠𑅅𑄟𑄬𑄚 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄖𑄬 𑄥𑄖𑄨𑄛𑄑𑄴𑄒𑅅𑄚𑅅 ...𑄛𑄬... 𑄥𑄟𑄴𑄟𑄛𑄴𑄛𑄙𑅅𑄚𑅅 ... 𑄄𑄘𑄴𑄙𑄨𑄛𑅅𑄘𑅅 ... 𑄄𑄚𑄴𑄘𑄴𑄢𑄨𑄠𑅅 ... 𑄝𑄣𑅅 ... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑅅 𑄠𑄬𑄦𑄨 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄬𑄦𑄨 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄼𑄿𑄹𑅁 𑄚𑄖𑄴𑄗𑄨 𑄥𑄮 𑄚𑄨𑄠𑅅𑄟𑄮 𑄠𑄬𑄚 𑄚𑄨𑄠𑅅𑄟𑄬𑄚 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄚𑄖𑄴𑄗𑄨 𑄥𑄮 𑄚𑄨𑄠𑅅𑄟𑄮 𑄠𑄬𑄚 𑄚𑄨𑄠𑅅𑄟𑄬𑄚 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅’’𑄖𑄨𑅁

𑄚𑄖𑄴𑄗𑄨 𑄖𑄬 𑄥𑄖𑄨𑄛𑄑𑄴𑄒𑅅𑄚𑅅 ... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑅅 𑄠𑄬𑄦𑄨 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄬𑄦𑄨 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄚𑄖𑄴𑄗𑄨 𑄖𑄬 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑅅 𑄠𑄬𑄦𑄨 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄬𑄦𑄨 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑅅 𑄚𑄨𑄠𑄖𑅅’’𑄖𑄨𑅁

၆၄၄။ သတ္တက္ခတ္တုပရမော ပုဂ္ဂလော သတ္တက္ခတ္တုပရမတာယ နိယတောတိ? အာမန္တာ။ သကဒါဂါမိနိယာမေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… အနာဂါမိနိယာမေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ… အရဟတ္တနိယာမေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

ကတမေန နိယာမေနာတိ? သောတာပတ္တိနိယာမေနာတိ။ သတ္တက္ခတ္တုပရမော ပုဂ္ဂလော သတ္တက္ခတ္တုပရမတာယ နိယတောတိ? အာမန္တာ။ ယေ ကေစိ သောတာပတ္တိနိယာမံ ဩက္ကမန္တိ, သဗ္ဗေ တေ သတ္တက္ခတ္တုပရမတာယ နိယတာတိ? န ဟေဝံ ဝတ္တဗ္ဗေ…ပေ…။

၆၄၅။ န ဝတ္တဗ္ဗံ – ''သတ္တက္ခတ္တုပရမော ပုဂ္ဂလော သတ္တက္ခတ္တုပရမတာယ နိယတော''တိ? အာမန္တာ။ နနု သော သတ္တက္ခတ္တုပရမောတိ? အာမန္တာ။ ဟဉ္စိ သော သတ္တက္ခတ္တုပရမော, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''သတ္တက္ခတ္တုပရမော ပုဂ္ဂလော သတ္တက္ခတ္တုပရမတာယ နိယတော''တိ။

သတ္တက္ခတ္တုပရမကထာ နိဋ္ဌိတာ။

၁၂။ ဒွါဒသမဝဂ္ဂေါ

(၁၂၁) ၆။ ကောလံကောလကထာ

၆၄၆။ န ဝတ္တဗ္ဗံ – ''ကောလံကောလော ပုဂ္ဂလော ကောလံကောလတာယ နိယတော''တိ? အာမန္တာ။ နနု သော ကောလံကောလောတိ? အာမန္တာ။ ဟဉ္စိ သော ကောလံကောလော, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ကောလံကောလော ပုဂ္ဂလော ကောလံကောလတာယ နိယတော''တိ။

ကောလံကောလကထာ နိဋ္ဌိတာ။

၁၂။ ဒွါဒသမဝဂ္ဂေါ

(၁၂၂) ၇။ ဧကဗီဇီကထာ

𑄹𑄿𑄽𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄆𑄇𑄝𑄩𑄎𑄩 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄆𑄇𑄝𑄩𑄎𑄨𑄖𑅅𑄚𑄨𑄡𑄖𑄮''𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄥𑄮 𑄆𑄇𑄝𑄩𑄎𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄮 𑄆𑄇𑄝𑄩𑄎𑄩, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄆𑄇𑄝𑄩𑄎𑄩 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄆𑄇𑄝𑄩𑄎𑄨𑄖𑅅𑄚𑄨𑄡𑄖𑄮''𑄖𑄨𑅁

𑄆𑄇𑄝𑄩𑄎𑄩𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄸𑅁 𑄘𑄳𑄤𑅅𑄘𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄸𑄽) 𑄾𑅁 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄚𑄇𑄗𑅅

𑄹𑄿𑄾𑅁 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄐𑄳𑄌𑄨𑄌𑄳𑄌 𑄛𑅅𑄕𑄁 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄐𑄳𑄌𑄨𑄌𑄳𑄌 𑄟𑅅𑄖𑄢𑄁 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄳𑄡 …𑄛𑄬… 𑄛𑄨𑄖𑄢𑄁 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄳𑄡 …𑄛𑄬… 𑄃𑄢𑄦𑄚𑄳𑄖𑄁 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄳𑄡 …𑄛𑄬… 𑄘𑄪𑄑𑄳𑄒𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄣𑄮𑄦𑄨𑄖𑄁 𑄅𑄛𑄳𑄛𑅅𑄘𑄬𑄡𑄳𑄡 …𑄛𑄬… 𑄥𑄋𑄳𑄊𑄁 𑄞𑄨𑄚𑄳𑄘𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…𑅁

𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄐𑄳𑄌𑄨𑄌𑄳𑄌 𑄛𑅅𑄕𑄁 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄖𑄳𑄗𑄢𑄨 𑄃𑄉𑅅𑄢𑄤𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄙𑄟𑄳𑄟𑄬 …𑄛𑄬… 𑄥𑄋𑄳𑄊𑄬 …𑄛𑄬… 𑄥𑄨𑄇𑄳𑄈𑅅𑄡 𑄃𑄉𑅅𑄢𑄤𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…𑅁

𑄚𑄚𑄪 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄖𑄳𑄗𑄢𑄨 𑄥𑄉𑅅𑄢𑄤𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄖𑄳𑄗𑄢𑄨 𑄥𑄉𑅅𑄢𑄤𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄐𑄳𑄌𑄨𑄌𑄳𑄌 𑄛𑅅𑄕𑄁 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄳𑄡𑅅''𑄖𑄨𑅁 𑄚𑄚𑄪 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄙𑄟𑄳𑄟𑄬 …𑄛𑄬… 𑄥𑄋𑄳𑄊𑄬 …𑄛𑄬… 𑄥𑄨𑄇𑄳𑄈𑅅𑄡 𑄥𑄉𑅅𑄢𑄤𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄨𑄇𑄳𑄈𑅅𑄡 𑄥𑄉𑅅𑄢𑄤𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄐𑄳𑄌𑄨𑄌𑄳𑄌 𑄛𑅅𑄕𑄁 𑄎𑄩𑄤𑄨𑄖𑅅 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄳𑄡𑅅''𑄖𑄨𑅁

𑄹𑄿𑄿𑅁 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄥𑄖𑄳𑄗𑄢𑄨 𑄃𑄉𑅅𑄢𑄤𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄨𑄑𑄳𑄒𑄨𑄥𑄟𑄳𑄛𑄚𑄳𑄚𑄮 𑄛𑄪𑄉𑄳𑄉𑄣𑄮 𑄌𑄬𑄖𑄨𑄡𑄬 𑄃𑄮𑄦𑄚𑄬𑄡𑄳𑄡 𑄃𑄮𑄦𑄘𑄬𑄡𑄳𑄡 𑄚𑄨𑄑𑄳𑄒𑄪𑄞𑄬𑄡𑄳𑄡 𑄌𑄬𑄖𑄨𑄡𑄬 𑄃𑄛𑄝𑄳𑄡𑅅𑄟𑄖𑄮 [𑄃𑄛𑄥𑄝𑄳𑄡𑅅𑄟𑄖𑄮 (𑄥𑄩𑅁 𑄇𑅁)] 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…𑅁

𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄥𑄧𑄐𑄴𑄌𑄨𑄌𑄴𑄌 𑄛𑄕𑄧𑄁 𑄎𑄩𑄤𑄨𑄖 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄴𑄡𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄚𑄧𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄧𑄁 𑄞𑄧𑄉𑄧𑄤𑄖 – ‘‘𑄥𑄬𑄡𑄴𑄡𑄧𑄗𑄛𑄨, 𑄞𑄨𑄇𑄴𑄈𑄧𑄤𑄬, 𑄟𑄧𑄦𑄥𑄧𑄟𑄪𑄘𑄴𑄘𑄮 𑄒𑄨𑄖𑄧𑄙𑄧𑄟𑄴𑄟𑄮 𑄤𑄬𑄣𑄧𑄁 𑄚𑄖𑄨𑄤𑄧𑄖𑄴𑄖𑄧𑄖𑄨; 𑄃𑄬𑄤𑄧𑄟𑄬𑄤 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄧𑄤𑄬, 𑄡𑄧𑄁 𑄟𑄧𑄡 𑄥𑄤𑄧𑄇𑄚𑄧𑄁 𑄥𑄨𑄇𑄴𑄈𑄛𑄧𑄘𑄧𑄁 𑄛𑄧𑄐𑄴𑄐𑄧𑄖𑄴𑄖𑄧𑄁 𑄖𑄧𑄁 𑄟𑄧𑄟 𑄥𑄤𑄧𑄇 𑄎𑄩𑄤𑄨𑄖𑄧𑄦𑄬𑄖𑄪𑄛𑄨 𑄚𑄖𑄨𑄇𑄴𑄇𑄧𑄟𑄧𑄚𑄴𑄖𑄩’’𑄖𑄨 [𑄌𑄫𑄣𑄧𑄤𑅁 𑄹𑄾𑄺; 𑄃𑅁 𑄚𑄨𑅁 𑄾𑅁𑄸𑄶; 𑄃𑄪𑄘𑅁 𑄺𑄻]! 𑄃𑄧𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄧𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄧𑄁 – ‘‘𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄥𑄧𑄐𑄴𑄌𑄨𑄌𑄴𑄌 𑄛𑄕𑄧𑄁 𑄎𑄩𑄤𑄨𑄖 𑄤𑄮𑄢𑄮𑄛𑄬𑄡𑄴𑄡’’𑄖𑄨𑅁

𑄎𑄩𑄤𑄨𑄖 𑄤𑄮𑄢𑄮𑄛𑄧𑄚𑄇𑄧𑄗 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅁

𑄷𑄸𑅁 𑄘𑄳𑄤𑄘𑄧𑄥𑄧𑄟𑄧𑄤𑄧𑄉𑄴𑄉𑄮

(𑄷𑄸𑄹) 𑄿𑅁 𑄘𑄪𑄉𑄴𑄉𑄧𑄖𑄨𑄇𑄧𑄗

𑄼𑄷𑄶𑅁 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄧𑄥𑄴𑄥 𑄛𑄧𑄦𑄩𑄚 𑄘𑄪𑄉𑄴𑄉𑄧𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄃𑄛𑄡𑄨𑄇𑄬 𑄢𑄫𑄛𑄬 𑄢𑄧𑄎𑄴𑄎𑄬𑄡𑄴𑄡𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄦𑄧𑄐𑄴𑄌𑄨 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄃𑄛𑄡𑄨𑄇𑄬 𑄢𑄫𑄛𑄬 𑄢𑄧𑄎𑄴𑄎𑄬𑄡𑄴𑄡, 𑄚𑄮 𑄌 𑄤𑄧𑄖 𑄢𑄬 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 – ‘‘𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄧𑄥𑄴𑄥 𑄛𑄧𑄦𑄩𑄚 𑄘𑄪𑄉𑄴𑄉𑄧𑄖𑄩’’𑄖𑄨𑅁

𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄧𑄥𑄴𑄥 𑄛𑄧𑄦𑄩𑄚 𑄘𑄪𑄉𑄴𑄉𑄧𑄖𑄩𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄃𑄛𑄡𑄨𑄇𑄬 𑄥𑄧𑄘𑄴𑄘𑄬 ...𑄛𑄬... 𑄉𑄧𑄚𑄴𑄙𑄬 ... 𑄢𑄧𑄥𑄬 ... 𑄜𑄮𑄑𑄴𑄒𑄧𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄧𑄟𑄧𑄚𑄪𑄥𑄴𑄥𑄨𑄖𑄴𑄗𑄨𑄡 𑄖𑄨𑄢𑄧𑄌𑄴𑄍𑄚𑄧𑄉𑄧𑄖𑄨𑄖𑄴𑄗𑄨𑄡 𑄚𑄉𑄧𑄇𑄧𑄐𑄴𑄐𑄡 𑄟𑄬𑄗𑄪𑄚𑄧𑄁 𑄙𑄧𑄟𑄴𑄟𑄧𑄁 𑄛𑄧𑄑𑄨𑄥𑄬𑄤𑄬𑄡𑄴𑄡, 𑄃𑄧𑄎𑄬𑄣𑄧𑄇𑄧𑄁 𑄛𑄧𑄑𑄨𑄉𑄴𑄉𑄧𑄕𑄴𑄦𑄬𑄡𑄴𑄡, 𑄇𑄪𑄇𑄴𑄇𑄪𑄑𑄧𑄥𑄫𑄇𑄧𑄢𑄧𑄁 𑄛𑄧𑄑𑄨𑄉𑄴𑄉𑄧𑄕𑄴𑄦𑄬𑄡𑄴𑄡, 𑄦𑄧𑄖𑄴𑄗𑄨𑄉𑄧𑄤𑄧𑄥𑄴𑄥𑄧𑄤𑄧𑄣𑄧𑄤𑄧𑄁 𑄛𑄧𑄑𑄨𑄉𑄴𑄉𑄧𑄕𑄴𑄦𑄬𑄡𑄴𑄡 ... 𑄖𑄨𑄖𑄴𑄖𑄨𑄢𑄧𑄤𑄧𑄑𑄴𑄑𑄧𑄇𑄧𑄟𑄮𑄢𑄧𑄇𑄧𑄛𑄨𑄐𑄴𑄎𑄧𑄢𑄧𑄁 [... 𑄇𑄧𑄛𑄨𑄐𑄴𑄎𑄧𑄣𑄧𑄁 (𑄥𑄳𑄡𑅁 𑄇𑄧𑄁𑅁 𑄛𑄩𑅁)] 𑄛𑄧𑄑𑄨𑄉𑄴𑄉𑄧𑄕𑄴𑄦𑄬𑄡𑄴𑄡𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄦𑄧𑄐𑄴𑄌𑄨 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄖𑄨𑄖𑄴𑄖𑄨𑄢𑄧𑄤𑄧𑄑𑄴𑄑𑄧𑄇𑄧𑄟𑄮𑄢𑄧𑄇𑄧𑄛𑄨𑄐𑄴𑄎𑄧𑄢𑄧𑄁 𑄛𑄧𑄑𑄨𑄉𑄴𑄉𑄧𑄕𑄴𑄦𑄬𑄡𑄴𑄡, 𑄚𑄮 𑄌 𑄤𑄧𑄖 𑄢𑄬 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 – ‘‘𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄧𑄥𑄴𑄥 𑄛𑄧𑄦𑄩𑄚 𑄘𑄪𑄉𑄴𑄉𑄧𑄖𑄩’’𑄖𑄨𑅁

𑄼𑄷𑄷𑅁 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄧𑄥𑄴𑄥 𑄛𑄧𑄦𑄩𑄚 𑄘𑄪𑄉𑄴𑄉𑄧𑄖𑄨, 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄃𑄛𑄡𑄨𑄇𑄬 𑄢𑄫𑄛𑄬 𑄢𑄧𑄎𑄴𑄎𑄬𑄡𑄴𑄡𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄧𑄢𑄧𑄦𑄧𑄖𑄮 𑄛𑄧𑄦𑄩𑄚 𑄘𑄪𑄉𑄴𑄉𑄧𑄖𑄨, 𑄃𑄧𑄢𑄧𑄦 𑄃𑄛𑄡𑄨𑄇𑄬 𑄢𑄫𑄛𑄬 𑄢𑄧𑄎𑄴𑄎𑄬𑄡𑄴𑄡𑄖𑄨? 𑄚 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄴𑄖𑄧𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄧𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄧𑄥𑄴𑄥 𑄛𑄧𑄦𑄩𑄚 𑄘𑄪𑄉𑄴𑄉𑄧𑄖𑄨, 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄧𑄟𑄴𑄛𑄧𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄧𑄣𑄮 𑄃𑄛𑄡𑄨𑄇𑄬 𑄥𑄧𑄘𑄴𑄘𑄬 ... 𑄉𑄧𑄚𑄴𑄙𑄬 ... 𑄢𑄧𑄥𑄬 ... 𑄜𑄮𑄑𑄴𑄒𑄧𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄨𑄖𑄴𑄖𑄨𑄢𑄧𑄤𑄧𑄑𑄴𑄑𑄧𑄇𑄧𑄟𑄮𑄢𑄧𑄇𑄧𑄛𑄨𑄐𑄴𑄎𑄧𑄢𑄧𑄁 𑄛𑄧𑄑𑄨𑄉𑄴𑄉𑄧𑄕𑄴𑄦𑄬𑄡𑄴𑄡𑄖𑄨? 𑄃𑄟𑄧𑄚𑄴𑄖𑅁 𑄃𑄧𑄢𑄧𑄦𑄧𑄖𑄮 𑄛𑄧𑄦𑄩𑄚

ဒုဂ္ဂတိ, အရဟာ တိတ္တိရဝဋ္ဋကမောရကပိဉ္ဇရေ ပဋိဂ္ဂဏှေယျာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

အရဟတော ပဟီနာ ဒုဂ္ဂတိ, သော စ အရဟာ အာပါယိကေ ရူပေ ရဇ္ဇေယျာတိ? အာမန္တာ။ ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ ပဟီနာ ဒုဂ္ဂတိ, သော စ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော အာပါယိကေ ရူပေ ရဇ္ဇေယျာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... အရဟတော ပဟီနာ ဒုဂ္ဂတိ, သော စ အရဟာ အာပါယိကေ သဒ္ဒေ ...ပေ... ဂန္ဓေ ...ပေ... ရသေ ...ပေ... ဖောဋ္ဌဗ္ဗေ ...ပေ... အမနုဿိတ္ထိယာ တိရစ္ဆာနဂတိတ္ထိယာ မေထုနံ ဓမ္မံ ပဋိသေဝေယျ, အဇေဠကေ ပဋိဂ္ဂဏှေယျ, ကုက္ကုဋသူကရေ ပဋိဂ္ဂဏှေယျ, ဟတ္ထိဂဝဿဝဠဝံ ပဋိဂ္ဂဏှေယျ ...ပေ... တိတ္တိရဝဋ္ဋကမောရကပိဉ္ဇရေ ပဋိဂ္ဂဏှေယျာတိ? အာမန္တာ။ ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ ပဟီနာ ဒုဂ္ဂတိ, သော စ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော တိတ္တိရဝဋ္ဋကမောရကပိဉ္ဇရေ ပဋိဂ္ဂဏှေယျာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၆၃၂။ [အဇ္ဇနကထာယမ္ပိ ပရမတ္ထပုစ္ဆာလက္ခဏာ။ တထာပိ ပုစ္ဆာ သကမ္မဝိသယာ, ပုထုဇ္ဇနဿ စ အဝိသယံ ဒုဂ္ဂတိကထာယံ ပရမတ္ထဝိသယန္တိ ဂဟေတဗ္ဗံ ဝိယ ဝိသယာတိ] န ဝတ္တဗ္ဗံ – ''ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ ပဟီနာ ဒုဂ္ဂတီ''တိ? အာမန္တာ။ ဒိဋ္ဌိသမ္ပန္နော ပုဂ္ဂလော နိရယံ ဥပပဇ္ဇေယျ ...ပေ... တိရစ္ဆာနယောနိံ ဥပပဇ္ဇေယျ ... ပေတ္တိဝိသယံ ဥပပဇ္ဇေယျာတိ? န ဟေဝံ ဝတ္တဗ္ဗေ။ တေန ဟိ ဒိဋ္ဌိသမ္ပန္နဿ ပုဂ္ဂလဿ ပဟီနာ ဒုဂ္ဂတီတိ။

ဒုဂ္ဂတိကထာ နိဋ္ဌိတာ။

၁၂။ ဒွါဒသမဝဂ္ဂေါ

(၁၁၈) ၁၀။ သတ္တက္ခတ္တုပရမကထာ

၆၃၃။ န ဝတ္တဗ္ဗံ ''သတ္တက္ခတ္တုပရမဿ ပုဂ္ဂလဿ ပဟီနာ ဒုဂ္ဂတီ''တိ? အာမန္တာ။ သတ္တက္ခတ္တုပရမော ပုဂ္ဂလော နိရယံ ဥပပဇ္ဇေယျ, တိရစ္ဆာနယောနိံ ဥပပဇ္ဇေယျ, ပေတ္တိဝိသယံ ဥပပဇ္ဇေယျာတိ? န ဟေဝံ ဝတ္တဗ္ဗေ။ တေန ဟိ သတ္တက္ခတ္တုပရမဿ ပုဂ္ဂလဿ ပဟီနာ ဒုဂ္ဂတီတိ။

𑄥𑄖𑄴𑄖𑄟𑄞𑄤𑄨𑄇𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄘𑄴𑄤𑄧𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮𑅁

𑄖𑄥𑄴𑄥𑄪𑄘𑄴𑄘𑄧𑄚𑄁 –

𑄥𑄁𑄤𑄢𑄮 𑄇𑄟𑄴𑄟𑄁 𑄖𑄗𑄬𑄤 𑄃𑄥𑄁𑄤𑄢𑄮, 𑄥𑄝𑄴𑄝𑄇𑄟𑄴𑄟𑄁 𑄥𑄤𑄨𑄛𑄧𑄇𑄁, 𑄥𑄘𑄴𑄘𑄮 𑄤𑄨𑄛𑄧𑄇𑄮, 𑄥𑅄𑄧𑄠𑄖𑄚𑄁 𑄤𑄨𑄛𑄧𑄇𑄮, 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄖𑄴𑄖𑄇𑄴𑄈𑄖𑄴𑄖𑄪𑄛𑄢𑄟𑄖𑄧𑄚𑄨𑄠𑄖𑄮, 𑄇𑄮𑄣𑄋𑄴𑄇𑄮𑄣𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄇𑄮𑄣𑄋𑄴𑄇𑄮𑄣𑄖𑄧𑄚𑄨𑄠𑄖𑄮, 𑄆𑄇𑄝𑄩𑄎𑄩 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄆𑄇𑄝𑄩𑄎𑄨𑄖𑄧𑄚𑄨𑄠𑄖𑄮, 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄟𑄴𑄛𑄚𑄴𑄚𑄮 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄐𑄴𑄌𑄨𑄌𑄴𑄌 𑄛𑄧𑄕𑄁 𑄎𑄩𑄤𑄨𑄖𑄧 𑄤𑄮𑄢𑄮𑄛𑄬𑄠𑄴𑄠, 𑄘𑄨𑄑𑄴𑄒𑄨𑄥𑄟𑄴𑄛𑄚𑄴𑄚𑄥𑄴𑄥 𑄛𑄪𑄉𑄴𑄉𑄣𑄥𑄴𑄥 𑄛𑄦𑄩𑄚𑄧 𑄘𑄪𑄉𑄴𑄉𑄖𑄨, 𑄖𑄗𑄬𑄤 𑄥𑄖𑄴𑄖𑄟𑄞𑄤𑄨𑄇𑄥𑄴𑄥𑄧𑄖𑄨𑅁

𑄷𑄹𑅁 𑄖𑄬𑄢𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄸𑄺) 𑄷𑅁 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄇𑄗𑄧

𑄺𑄹𑄸𑅁 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄛𑄴𑄛𑄮 𑄌 𑄥𑄕𑄴𑄒𑄧𑄖𑄨 𑄝𑄪𑄘𑄴𑄙𑄮 𑄌 𑄣𑄮𑄇𑄬 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄛𑄴𑄛𑄮 𑄌 𑄥𑄕𑄴𑄒𑄧𑄖𑄨 𑄥𑄋𑄴𑄊𑄮 𑄌 𑄞𑄨𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄛𑄴𑄛𑄮 𑄌 𑄥𑄕𑄴𑄒𑄧𑄖𑄨 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄌 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄨𑄠𑄁 𑄇𑄟𑄴𑄟𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄛𑄴𑄛𑄮 𑄌 𑄥𑄕𑄴𑄒𑄧𑄖𑄨 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄌 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄇𑄧𑄣𑄁 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄺𑄹𑄹𑅁 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄃𑄖𑄩𑄖𑄁 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠, 𑄃𑄚𑄧𑄉𑄖𑄁 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄘𑄴𑄤𑄬 𑄇𑄛𑄴𑄛𑄬 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠 ... 𑄖𑄠𑄮 𑄇𑄛𑄴𑄛𑄬 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠 ... 𑄌𑄖𑄴𑄖𑄧𑄢𑄮 𑄇𑄛𑄴𑄛𑄬 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄺𑄹𑄺𑅁 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄬 𑄅𑄘𑄴𑄘𑄠𑄴𑄦𑄚𑄴𑄖𑄬 𑄇𑄖𑄴𑄗 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄃𑄐𑄴𑄐𑄁 𑄣𑄮𑄇𑄙𑄧𑄖𑄪𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨𑅁 𑄟𑄖𑄮 𑄉𑄌𑄴𑄍𑄖𑄨,

𑄤𑄬𑄦𑄧𑄥𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄟𑄖𑄮 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨। 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄨𑄠𑄁 𑄇𑄟𑄴𑄟𑄁
𑄃𑄛𑄢𑄧𑄛𑄢𑄨𑄠𑄤𑄬𑄘𑄚𑄩𑄠𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... [𑄤𑄬𑄦𑄧𑄥𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨
(?) 𑄠𑄁 𑄦𑄨 𑄛𑄌𑄴𑄍𑄨𑄟𑄞𑄤𑄨𑄇𑄥𑄴𑄥 𑄛𑄑𑄨𑄥𑄚𑄴𑄙𑄨𑄠𑄬𑄤, 𑄇𑄗𑄧। 𑄺𑄸𑄷-𑄺𑄸𑄹 [illegible]]
𑄤𑄬𑄦𑄧𑄥𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧 [𑄤𑄬𑄦𑄧𑄥𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨 (?) 𑄠𑄁 𑄦𑄨 𑄛𑄌𑄴𑄍𑄨𑄟𑄞𑄤𑄨𑄇𑄥𑄴𑄥
𑄛𑄑𑄨𑄥𑄚𑄴𑄙𑄨𑄠𑄬𑄤, 𑄇𑄗𑄧। 𑄺𑄸𑄷-𑄺𑄸𑄹 [illegible]]। 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄄𑄘𑄴𑄙𑄨𑄟𑄧𑄖𑄨? 𑄚
𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄄𑄘𑄴𑄙𑄨𑄟𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄬𑄚
𑄍𑄚𑄴𑄘𑄨𑄘𑄴𑄙𑄨𑄛𑄧𑄘𑄮 𑄞𑄧𑄤𑄨𑄖𑄮 𑄤𑄩𑄢𑄨𑄠𑄨𑄘𑄴𑄙𑄨𑄛𑄧𑄘𑄮 𑄞𑄧𑄤𑄨𑄖𑄮 𑄌𑄨𑄖𑄴𑄖𑄨𑄘𑄴𑄙𑄨𑄛𑄧𑄘𑄮 𑄞𑄧𑄤𑄨𑄖𑄮 𑄤𑄩𑄟𑄁𑄥𑄨𑄘𑄴𑄙𑄨𑄛𑄧𑄘𑄮
𑄞𑄧𑄤𑄨𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄺𑄻𑄽। 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁 𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧’’𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄚𑄚𑄪
𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑄧 –

‘‘𑄃𑄧𑄛𑄧𑄠𑄨𑄇𑄮 𑄚𑄬𑄢𑄠𑄨𑄇𑄮, 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄇𑄮;
𑄤𑄉𑄴𑄉𑄢𑄖𑄮 𑄃𑄙𑄟𑄴𑄟𑄑𑄴𑄒𑄮, 𑄠𑄮𑄉𑄇𑄴𑄈𑄬𑄟𑄧 𑄛𑄙𑄁𑄥𑄖𑄨;
𑄥𑄋𑄴𑄊𑄁 𑄥𑄟𑄉𑄴𑄉𑄁 𑄞𑄬𑄖𑄴𑄤𑄧𑄚 [𑄞𑄨𑄚𑄴𑄘𑄨𑄖𑄴𑄤𑄧 (𑄥𑄩। 𑄇।)], 𑄇𑄛𑄴𑄛𑄁 𑄚𑄨𑄢𑄠𑄟𑄴𑄦𑄨
𑄛𑄌𑄴𑄌𑄖𑄩’’𑄖𑄨 [𑄌𑄫𑄣𑄤। 𑄹𑄻𑄺; 𑄃। 𑄚𑄨। 𑄷𑄶।𑄹𑄿; 𑄄𑄖𑄨𑄤𑄪। 𑄷𑄾]।

𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄖𑄬𑄚 𑄦𑄨 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄛𑄴𑄛𑄁
𑄖𑄨𑄑𑄴𑄒𑄬𑄠𑄴𑄠𑄧𑄖𑄨।

𑄇𑄛𑄴𑄛𑄑𑄴𑄒𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧।

𑄷𑄹। 𑄖𑄬𑄢𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄸𑄽) 𑄸। 𑄇𑄪𑄥𑄣𑄛𑄑𑄨𑄣𑄧𑄞𑄇𑄗𑄧

𑄺𑄻𑄾। 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄪𑄥𑄣𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄚 𑄛𑄑𑄨𑄣𑄞𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮
𑄘𑄧𑄚𑄁 𑄘𑄘𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄦𑄐𑄴𑄌𑄨 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄘𑄧𑄚𑄁 𑄘𑄘𑄬𑄠𑄴𑄠, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬
𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄪𑄥𑄣𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄚 𑄛𑄑𑄨𑄣𑄞𑄬𑄠𑄴𑄠𑄧’’𑄖𑄨।

𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄇𑄪𑄥𑄣𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄚 𑄛𑄑𑄨𑄣𑄞𑄬𑄠𑄴𑄠𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄌𑄩𑄤𑄢𑄁
𑄘𑄘𑄬𑄠𑄴𑄠 ...𑄛𑄬... 𑄛𑄨𑄕𑄴𑄓𑄛𑄧𑄖𑄁 𑄘𑄘𑄬𑄠𑄴𑄠 ...𑄛𑄬... 𑄥𑄬𑄚𑄧𑄥𑄚𑄁 𑄘𑄘𑄬𑄠𑄴𑄠 ...𑄛𑄬...
𑄉𑄨𑄣𑄧𑄚𑄛𑄌𑄴𑄌𑄠𑄞𑄬𑄥𑄎𑄴𑄎𑄛𑄢𑄨𑄇𑄴𑄈𑄧𑄢𑄁 𑄘𑄘𑄬𑄠𑄴𑄠 ... 𑄈𑄧𑄘𑄚𑄩𑄠𑄁 𑄘𑄘𑄬𑄠𑄴𑄠 ... 𑄞𑄮𑄎𑄚𑄩𑄠𑄁
𑄘𑄘𑄬𑄠𑄴𑄠 ... 𑄛𑄧𑄚𑄩𑄠𑄁 𑄘𑄘𑄬𑄠𑄴𑄠 ... 𑄌𑄬𑄖𑄨𑄠𑄁 𑄤𑄚𑄴𑄘𑄬𑄠𑄴𑄠 ... 𑄌𑄬𑄖𑄨𑄠𑄬 𑄟𑄧𑄣𑄁 𑄃𑄧𑄢𑄮𑄛𑄬𑄠𑄴𑄠 ...

ဂၼ္ဓံ ဘၢႆပေယျ ... ၽိလေပၼ္ ဘၢႆပေယျ ...ပေ... ဃေတိယံ ဘၢၼ်ၢၵ်ၢၶိၸ်ႉ [ပြၢၵ်ၢၶိၸ်ႉ (ပီ၊)] ၵဢေယျတိ? ဘၢမၼ္တၢ၊ ယၢႆပိ ၵပ္ပဎ္ဍ ဃေတိယံ ဘၢၼ်ၢၵ်ၢၶိၸ်ႉ ၵဢေယျ, ၽွ ဎ ဓတ ဢေ ဓတ္တတပ္ပေ – ''ၵပ္ပဎ္ဍ ၵုသလ် ၸိတ္တံ ၼ ပၸ္ၸလဢေယျ''တိ ...ပေ...၊

႙႐႙၊ ၵပ္ပဎ္ဍ ၵုသလ် ၸိတ္တံ ပၸ္ၸလဢေယျတိ? ဘၢမၼ္တၢ၊ တတ္ထ မုၸ္ၸၸၼ္ ၵုသလ် ၸိတ္တံ ပၸ္ၸလဢေယျတိ? ဘၢမၼ္တၢ၊ ၵူပ္ပဓၸံ ...ပေ... ဘၵူပ္ပဓၸံ ...ပေ... လွၵုတ္တတံ ၵုသလ် ၸိတ္တံ ပၸ္ၸလဢေယျတိ? ၼ ယေဝံ ဓတ္တတပ္ပေ ...ပေ...၊

ၵုသလပၸ္ၸလ္ဘၵထၢ ၼိဎ္ဎိတၢ၊

ၷ၊ တေၵသဓမဝဂ္ဂ

(႗႘) ၃၊ ဘၼၼ္တတၸ္ပယုတ္တၵထၢ

႙႙၀၊ ဘၼၼ္တတၸ္ပယုတ္တွ ပုဂ္ဂလွ သဓ္ဓတ္တတၼိယ္ဓ ဘွၵ်ၵဓေယျတိ? ဘၢမၼ္တၢ၊ ၸိၸ္ၸၸ္တတၼိယ္ဓၸ္ၸ သဓ္ဓတ္တတၼိယ္ဓၸ္ၸ ဘၸ ဘွၵ်ၵဓေယျတိ? ၼ ယေဝံ ဓတ္တတပ္ပေ ...ပေ... ဘၼၼ္တတၸ္ပယုတ္တွ ပုဂ္ဂလွ သဓ္ဓတ္တတၼိယ္ဓ ဘွၵ်ၵဓေယျတိ? ဘၢမၼ္တၢ၊ ၼၼု တံ ၵမ္မံ ပယုတ္တံ ၵုၵ်ၵုၸ္ၸံ ဘုပ္ပၸ္ၸတ္တိ ၽိပ္ပပၸ္ၸသၢၼ်ၼ် ဒၼ္တၼ္တိ? ဘၢမၼ္တၢ၊ ယၢႆပိ တံ ၵမ္မံ ပယုတ္တံ ၵုၵ်ၵုၸ္ၸံ ဘုပ္ပၸ္ၸတ္တိ ၽိပ္ပပၸ္ၸသၢၼ်ၼ် ဒၼ္တံ, ၽွ ဎ ဓတ ဢေ ဓတ္တတပ္ပေ – ''ဘၼၼ္တတၸ္ပယုတ္တွ ပုဂ္ဂလွ သဓ္ဓတ္တတၼိယ္ဓ ဘွၵ်ၵဓေယျ''တိ၊

႙႙႗၊ ဘၼၼ္တတၸ္ပယုတ္တွ ပုဂ္ဂလွ ဘၸပ္ပွ သဓ္ဓတ္တတၼိယ္ဓ ဘွၵ်ၵၽိတုၼ္တိ? ဘၢမၼ္တၢ၊ ၸတ္တ ၸီၽိတ္တ ၽွၵ္ပိတ္တ ... ပိတ္တ ၸီၽိတ္တ ၽွၵ္ပိတ္တွ ... ဘၵဟ် ၸီၽိတ္တ ၽွၵ္ပိတ္တွ ... ဥၸ္ၸၵ်ေၼ ၸိတ္တေၼ တထၢဂတသ္သ လွဟိတ္တ ဘုပ္ပၸ္ၸတ္တ ... သၸ္ၸၽွ ဘိၼ္ၽွတိ? ၼ ယေဝံ ဓတ္တတပ္ပေ ...ပေ...၊

ဘၼၼ္တတၸ္ပယုတ္တွ ပုဂ္ဂလွ တံ ၵမ္မံ ပၸ္ၸသ္ယဂၼ္တိ ၵုၵ်ၵုၸ္ၸံ ပၸ္ၸၽိၽ္ၽေတ္တ ၽိပ္ပပၸ္ၸသၢၼ်ၼ် ပၸ္ၸၽိၼေတ္တ [ပြၸ္ၸၽိၽ္ၽေတ္တ (သီ၊ ပီ၊ ၵ၊)] ဘၸပ္ပွ သဓ္ဓတ္တတၼိယ္ဓ ဘွၵ်ၵၽိတုၼ္တိ? ဘၢမၼ္တၢ၊ ၸတ္တ ၸီၽိတ္တ ၽွၵ္ပိတ္တ ... ပိတ္တ ၸီၽိတ္တ ၽွၵ္ပိတ္တွ ...ပေ... သၸ္ၸၽွ ဘိၼ္ၽွတိ? ၼ ယေဝံ ဓတ္တတပ္ပေ ...ပေ...၊

𑄃𑅅𑄕𑄖𑄴𑄖𑄨𑄇𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑄖𑄴𑄖𑅅 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄖𑄂 𑄇𑄟𑄴𑄟𑄂 𑄛𑄑𑄨𑄥𑄂𑄦𑄢𑄨𑄖𑄴𑄤𑅅 𑄇𑄪𑄇𑄴𑄇𑄪𑄌𑄴𑄌𑄂 𑄛𑄑𑄨𑄝𑄨𑄚𑄮𑄘𑄬𑄖𑄴𑄤𑅅 𑄝𑄨𑄛𑄴𑄛𑄑𑄨𑄥𑅅𑄢𑄂 𑄛𑄑𑄨𑄝𑄨𑄚𑄮𑄘𑄬𑄖𑄴𑄤𑅅 𑄃𑅅𑄝𑅅𑄙𑄂 𑄥𑄟𑅅𑄛𑄖𑄴𑄖𑄨𑄡𑄂 𑄃𑅅𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄚 𑄖𑄂 𑄇𑄟𑄴𑄟𑄂 𑄛𑄑𑄨𑄥𑄂𑄦𑄢𑄖𑄨 𑄇𑄪𑄇𑄴𑄇𑄪𑄌𑄴𑄌𑄂 𑄛𑄑𑄨𑄝𑄨𑄚𑄮𑄘𑄬𑄖𑄨 𑄝𑄨𑄛𑄴𑄛𑄑𑄨𑄥𑅅𑄢𑄂 𑄛𑄑𑄨𑄝𑄨𑄚𑄮𑄘𑄬𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄖𑄂 𑄇𑄟𑄴𑄟𑄂 𑄛𑄑𑄨𑄥𑄂𑄦𑄢𑄖𑄨 𑄇𑄪𑄇𑄴𑄇𑄪𑄌𑄴𑄌𑄂 𑄛𑄑𑄨𑄝𑄨𑄚𑄮𑄘𑄬𑄖𑄨 𑄝𑄨𑄛𑄴𑄛𑄑𑄨𑄥𑅅𑄢𑄂 𑄛𑄑𑄨𑄝𑄨𑄚𑄮𑄘𑄬𑄖𑄨, 𑄖𑄬𑄚 𑄝𑄖 𑄢𑄬 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑅅𑄕𑄖𑄴𑄖𑄨𑄇𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑄖𑄴𑄖𑅅 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄖𑄂 𑄇𑄟𑄴𑄟𑄂 𑄛𑄑𑄨𑄥𑄂𑄦𑄢𑄨𑄖𑄴𑄤𑅅 𑄇𑄪𑄇𑄴𑄇𑄪𑄌𑄴𑄌𑄂 𑄛𑄑𑄨𑄝𑄨𑄚𑄮𑄘𑄬𑄖𑄴𑄤𑅅 𑄝𑄨𑄛𑄴𑄛𑄑𑄨𑄥𑅅𑄢𑄂 𑄛𑄑𑄨𑄝𑄨𑄚𑄮𑄘𑄬𑄖𑄴𑄤𑅅 𑄃𑅅𑄝𑅅𑄙𑄂 𑄥𑄟𑅅𑄛𑄖𑄴𑄖𑄨𑄡𑄂 𑄃𑅅𑄛𑄎𑄴𑄎𑄖𑄩’’𑄖𑄨𑅁

𑄺𑄺𑄸𑅁 𑄃𑅅𑄕𑄖𑄴𑄖𑄨𑄇𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑄖𑄴𑄖𑅅 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄟𑅅𑄛𑄖𑄴𑄖𑄨𑄡𑄂 𑄃𑅅𑄛𑄎𑄴𑄎𑄬𑄡𑄴𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄚 𑄖𑄂 𑄇𑄟𑄴𑄟𑄂 𑄛𑄡𑄪𑄖𑄴𑄖𑄖𑄴𑄖𑅅 𑄃𑅅𑄥𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄖𑄂 𑄇𑄟𑄴𑄟𑄂 𑄛𑄡𑄪𑄖𑄴𑄖𑄖𑄴𑄖𑅅 𑄃𑅅𑄥𑄨, 𑄖𑄬𑄚 𑄝𑄖 𑄢𑄬 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑅅𑄕𑄖𑄴𑄖𑄨𑄇𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑄖𑄴𑄖𑅅 𑄛𑄪𑄉𑄴𑄉𑄣𑄮 𑄥𑄟𑅅𑄛𑄖𑄴𑄖𑄨𑄡𑄂 𑄃𑅅𑄛𑄎𑄴𑄎𑄬𑄡𑄴𑄡𑅅’’𑄖𑄨𑅁

𑄃𑅅𑄕𑄖𑄴𑄖𑄨𑄇𑄛𑄴𑄛𑄡𑄪𑄖𑄴𑄖𑄖𑅅𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄑𑄨𑄖𑅅𑅁

𑄷𑄺𑅁 𑄌𑄪𑄘𑄴𑄘𑄥𑄟𑄝𑄉𑄴𑄉𑄮

(𑄸𑄷𑄹) 𑄷𑅁 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄇𑄗𑅅

𑄺𑄺𑄹𑅁 𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄂 𑄃𑅅𑄝𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄇𑄪𑄥𑄣𑄟𑄫𑄣𑄬𑄚 𑄇𑄪𑄥𑄣𑄟𑄫𑄣𑄂 𑄃𑅅𑄝𑄎𑄴𑄎𑄖𑄨, 𑄇𑄪𑄥𑄣𑄟𑄫𑄣𑄬𑄚 𑄃𑄇𑄪𑄥𑄣𑄟𑄫𑄣𑄂 𑄃𑅅𑄝𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄂 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄌𑄨𑄖𑄴𑄖𑄬𑄚 𑄌𑄨𑄖𑄴𑄖𑄂 𑄃𑅅𑄝𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄝𑄴𑄝𑄬 𑄢𑅅𑄉𑄂 𑄛𑄏𑄴𑄏𑄬𑄖𑄴𑄤𑅅 𑄛𑄏𑄴𑄏𑅅 𑄌𑄨𑄖𑄴𑄖𑄂 𑄃𑅅𑄝𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄂 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄪𑄝𑄴𑄝𑄬 𑄥𑄮𑄖𑄛𑄖𑄴𑄖𑄨𑄜𑄣𑄂 𑄛𑄏𑄴𑄏𑄬𑄖𑄴𑄤𑅅 𑄛𑄏𑄴𑄏𑅅 𑄥𑄮𑄖𑄛𑄖𑄴𑄖𑄨𑄜𑄣𑄌𑄨𑄖𑄴𑄖𑄂 𑄃𑅅𑄝𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄂 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄪𑄝𑄴𑄝𑄬 𑄥𑄇𑄘𑄉𑅅𑄟𑄨 ...𑄛𑄬... 𑄃𑄚𑅅𑄉𑅅𑄟𑄨 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄴𑄖𑄜𑄣𑄂 𑄛𑄏𑄴𑄏𑄬𑄖𑄴𑄤𑅅 𑄛𑄏𑄴𑄏𑅅 𑄃𑄢𑄦𑄖𑄴𑄖𑄌𑄨𑄖𑄴𑄖𑄂 𑄃𑅅𑄝𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄂 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄛𑄪𑄝𑄴𑄝𑄬 𑄥𑄖𑄨𑄛𑄑𑄴𑄔𑅅𑄚𑄬 ...𑄛𑄬... 𑄥𑄟𑄴𑄟𑄛𑄴𑄛𑄙𑅅𑄚𑄬 ... 𑄄𑄖𑄴𑄙𑄨𑄛𑅅𑄘𑄬 ... 𑄄𑄚𑄴𑄘𑄳𑄢𑄨𑄡𑄬 ... 𑄝𑄣𑄬 ... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄬 𑄛𑄏𑄴𑄏𑄬𑄖𑄴𑄤𑅅 𑄛𑄏𑄴𑄏𑅅 𑄌𑄨𑄖𑄴𑄖𑄂 𑄃𑅅𑄝𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄂 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

᪈᪈᪉. ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᨶᩥᨿᨲᩮᩣ ᨶᩥᨿᩣᨾᩴ ᩒᨠ᩠ᨠᨾᨲᩦ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ. ᨽᨻ᩠ᨻᩮᩣ ᨻᩮᩣᨵᩥᩈᨲ᩠ᨲᩮᩣ ᨲᩣᨿ ᨩᩣᨲᩥᨿᩣ ᨵᨾ᩠ᨾᩴ ᩋᨽᩥᩈᨾᩮᨲᩩᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ. ᨲᩮᨶ ᩉᩥ ᨶᩥᨿᨲᩮᩣ ᨶᩥᨿᩣᨾᩴ ᩒᨠ᩠ᨠᨾᨲᩦᨲᩥ.

ᨶᩥᨿᨲᩔ ᨶᩥᨿᩣᨾᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ.

᪁᪃. ᨲᩮᩁᩈᨾᩅᨣ᩠ᨣᩮᩣ

(᪁᪃᪀) ᪁. ᨶᩦᩅᩩᨲᨠᨳᩣ

᪈᪈᪁. ᨶᩦᩅᩩᨲᩮᩣ ᨶᩦᩅᩁᨱᩴ ᨩᩉᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ. ᩁᨲ᩠ᨲᩮᩣ ᩁᩣᨣᩴ ᨩᩉᨲᩥ, ᨴᩩᨭ᩠ᨮᩮᩣ ᨴᩮᩣᩈᩴ ᨩᩉᨲᩥ, ᨾᩪᩊ᩠ᩉᩮᩣ ᨾᩮᩣᩉᩴ ᨩᩉᨲᩥ, ᨠᩥᩃᩥᨭ᩠ᨮᩮᩣ ᨠᩥᩃᩮᩈᩮ ᨩᩉᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨷᩮ... ᩁᩣᨣᩮᨶ ᩁᩣᨣᩴ ᨩᩉᨲᩥ, ᨴᩮᩣᩈᩮᨶ ᨴᩮᩣᩈᩴ ᨩᩉᨲᩥ, ᨾᩮᩣᩉᩮᨶ ᨾᩮᩣᩉᩴ ᨩᩉᨲᩥ, ᨠᩥᩃᩮᩈᩮᩉᩥ ᨠᩥᩃᩮᩈᩮ ᨩᩉᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨷᩮ....

ᩁᩣᨣᩮᩣ ᨧᩥᨲ᩠ᨲᩈᨾ᩠ᨷᨿᩩᨲ᩠ᨲᩮᩣ, ᨾᨣ᩠ᨣᩮᩣ ᨧᩥᨲ᩠ᨲᩈᨾ᩠ᨷᨿᩩᨲ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ. ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨹᩔᩣᨶᩴ...ᨷᩮ... ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨧᩥᨲ᩠ᨲᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨷᩮ... ᩁᩣᨣᩮᩣ ᩋᨠᩩᩈᩃᩮᩣ, ᨾᨣ᩠ᨣᩮᩣ ᨠᩩᩈᩃᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ. ᨠᩩᩈᩃᩣᨠᩩᩈᩃᩣ ᩈᩣᩅᨩ᩠ᨩᩣᨶᩅᨩ᩠ᨩᩣ ᩉᩦᨶᨷᨱᩦᨲᩣ ᨠᨱ᩠ᩉᩈᩩᨠ᩠ᨠᩈᨷ᩠ᨷᨭᩥᨽᩣᨣᩣ ᨵᨾ᩠ᨾᩣ ᩈᨾ᩠ᨾᩩᨡᩦᨽᩣᩅᩴ ᩋᩣᨣᨧ᩠ᨨᨶ᩠ᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨷᩮ....

᪈᪈᪈. ᨠᩩᩈᩃᩣᨠᩩᩈᩃᩣ ᩈᩣᩅᨩ᩠ᨩᩣᨶᩅᨩ᩠ᨩᩣ ᩉᩦᨶᨷᨱᩦᨲᩣ ᨠᨱ᩠ᩉᩈᩩᨠ᩠ᨠᩈᨷ᩠ᨷᨭᩥᨽᩣᨣᩣ ᨵᨾ᩠ᨾᩣ ᩈᨾ᩠ᨾᩩᨡᩦᨽᩣᩅᩴ ᩋᩣᨣᨧ᩠ᨨᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ. ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᨧᨲ᩠ᨲᩣᩁᩥᨾᩣᨶᩥ, ᨽᩥᨠ᩠ᨡᩅᩮ, ᩈᩩᩅᩥᨴᩪᩁᩅᩥᨴᩪᩁᩣᨶᩥ! ᨠᨲᨾᩣᨶᩥ ᨧᨲ᩠ᨲᩣᩁᩥ? ᨶᨽᨬ᩠ᨧ, ᨽᩥᨠ᩠ᨡᩅᩮ, ᨷᨳᩅᩦ ᨧ – ᩍᨴᩴ ᨷᨮᨾᩴ ᩈᩩᩅᩥᨴᩪᩁᩅᩥᨴᩪᩁᩴ...ᨷᩮ... ᨲᩈ᩠ᨾᩣ ᩈᨲᩴ ᨵᨾ᩠ᨾᩮᩣ ᩋᩈᨻ᩠ᨽᩥ ᩋᩣᩁᨠᩣ''ᨲᩥ. ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ. ᨲᩮᨶ ᩉᩥ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᨠᩩᩈᩃᩣᨠᩩᩈᩃᩣ...ᨷᩮ... ᩈᨾ᩠ᨾᩩᨡᩦᨽᩣᩅᩴ ᩋᩣᨣᨧ᩠ᨨᨶ᩠ᨲᩦ''ᨲᩥ.

ᨶᩦᩅᩩᨲᩮᩣ ᨶᩦᩅᩁᨱᩴ ᨩᩉᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ. ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᩈᩮᩣ ᩑᩅᩴ ᩈᨾᩣᩉᩥᨲᩮ ᨧᩥᨲ᩠ᨲᩮ ᨷᩁᩥᩈᩩᨴ᩠ᨵᩮ ᨷᩁᩥᨿᩮᩣᨴᩣᨲᩮ ᩋᨶᨦ᩠ᨣᨱᩮ ᩅᩥᨣᨲᩪᨷᨠ᩠ᨠᩥᩃᩮᩈᩮ ᨾᩩᨴᩩᨽᩪᨲᩮ ᨠᨾ᩠ᨾᨶᩥᨿᩮ ᨮᩥᨲᩮ ᩋᩣᨶᩮᨬ᩠ᨩᨷ᩠ᨷᨲ᩠ᨲᩮ ᩋᩣᩈᩅᩣᨶᩴ ᨡᨿᨬᩣᨱᩣᨿ ᨧᩥᨲ᩠ᨲᩴ ᩋᨽᩥᨶᩥᨶ᩠ᨶᩣᨾᩮᨲᩦ''ᨲᩥ! ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ. ᨲᩮᨶ ᩉᩥ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᨶᩦᩅᩩᨲᩮᩣ ᨶᩦᩅᩁᨱᩴ ᨩᩉᨲᩦ''ᨲᩥ...ᨷᩮ....

𑄾𑄾𑄽𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄤𑄨𑄟𑄪𑄖𑄳𑄖𑄮 𑄤𑄨𑄟𑄪𑄖𑄳𑄖𑄬𑄚 𑄦𑄮𑄖𑄩’’𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑄂 – ‘‘𑄖𑄥𑄳𑄥 𑄆𑄤𑄁 𑄎𑄂𑄚𑄖𑄮 𑄆𑄤𑄁 𑄛𑄥𑄳𑄥𑄖𑄮 𑄇𑄂𑄟𑄂𑄥𑄤𑄂𑄛𑄨 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄟𑄪𑄌𑄳𑄌𑄖𑄨 ...𑄛𑄬... 𑄃𑄤𑄨𑄎𑄳𑄎𑄂𑄥𑄤𑄂𑄛𑄨 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄟𑄪𑄌𑄳𑄌𑄖𑄩’’𑄖𑄨! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄖𑄬𑄚 𑄦𑄨 𑄤𑄨𑄟𑄪𑄖𑄳𑄖𑄮 𑄤𑄨𑄟𑄪𑄖𑄳𑄖𑄬𑄚 𑄦𑄮𑄖𑄩𑄖𑄨𑅁

𑄤𑄨𑄟𑄪𑄖𑄳𑄖𑄇𑄗𑄂 𑄚𑄨𑄑𑄳𑄒𑄨𑄖𑄂𑅁

𑄷𑄹𑅁 𑄖𑄬𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄽𑄽) 𑄷𑅁 𑄥𑄁𑄡𑄮𑄎𑄚𑄞𑄫𑄖𑄇𑄗𑄂

𑄾𑄾𑄾𑅁 𑄥𑄁𑄡𑄮𑄎𑄚𑄞𑄫𑄖𑄁 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄢𑄂𑄉𑄮 𑄢𑄂𑄉𑄮 𑄦𑄮𑄖𑄨, 𑄘𑄮𑄥𑄮 𑄘𑄮𑄥𑄮 𑄦𑄮𑄖𑄨, 𑄟𑄮𑄦𑄮 𑄟𑄮𑄦𑄮 𑄦𑄮𑄖𑄨, 𑄇𑄨𑄣𑄬𑄥𑄮 𑄇𑄨𑄣𑄬𑄥𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄢𑄂𑄉𑄬𑄚 𑄢𑄂𑄉𑄮 𑄦𑄮𑄖𑄨, 𑄘𑄮𑄥𑄬𑄚 𑄘𑄮𑄥𑄮 𑄦𑄮𑄖𑄨, 𑄟𑄮𑄦𑄬𑄚 𑄟𑄮𑄦𑄮 𑄦𑄮𑄖𑄨, 𑄇𑄨𑄣𑄬𑄥𑄬𑄦𑄨 𑄇𑄨𑄣𑄬𑄥𑄮 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄢𑄂𑄉𑄮 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄘𑄮𑄥𑄮 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄢𑄫𑄛𑄁 𑄛𑄥𑄳𑄥𑄁 ...𑄛𑄬... 𑄢𑄫𑄛𑄁 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄢𑄂𑄉𑄮 𑄃𑄇𑄪𑄥𑄣𑄮, 𑄘𑄮𑄥𑄮 𑄃𑄇𑄪𑄥𑄣𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄇𑄪𑄥𑄣𑄂𑄇𑄪𑄥𑄣𑄂 𑄥𑄟𑄳𑄟𑄖𑄳𑄖𑄚𑄨𑄠𑄖𑄟𑄨𑄌𑄳𑄌𑄖𑄳𑄖𑄚𑄨𑄠𑄖 𑄦𑄨𑄖𑄛𑄳𑄛𑄨𑄖 𑄇𑄢𑄨𑄖𑄂𑄥𑄪𑄇𑄳𑄇𑄂𑄥𑄪𑄛𑄬𑄇𑄳𑄇𑄂 𑄘𑄨𑄝𑄳𑄝𑄂 𑄥𑄁𑄡𑄮𑄎𑄚𑄞𑄫𑄖𑄁 𑄃𑄂𑄉𑄌𑄳𑄆𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄾𑄿𑅁 𑄇𑄪𑄥𑄣𑄂𑄇𑄪𑄥𑄣𑄂 ...𑄛𑄬... 𑄥𑄁𑄡𑄮𑄎𑄚𑄞𑄫𑄖𑄁 𑄃𑄂𑄉𑄌𑄳𑄌𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑄂 – ‘‘𑄌𑄖𑄳𑄖𑄂𑄢𑄮𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄥𑄁𑄡𑄮𑄎𑄚𑄂𑄚𑄨! 𑄇𑄖𑄟𑄂𑄚𑄨 𑄌𑄖𑄳𑄖𑄂𑄢𑄨? 𑄇𑄂𑄟𑄢𑄂𑄉𑄮, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄛𑄗𑄟𑄮 𑄌 – 𑄃𑄪𑄛𑄂 𑄛𑄌𑄳𑄌𑄨𑄟𑄁 𑄥𑄁𑄡𑄮𑄎𑄚𑄁 ...𑄛𑄬... 𑄖𑄥𑄳𑄥 𑄥𑄖𑄨 𑄘𑄨𑄝𑄳𑄝𑄁 𑄃𑄂𑄥𑄤𑄂𑄚𑄨 𑄃𑄂𑄉𑄌𑄳𑄌𑄚𑄳𑄖𑄨’’𑄖𑄨𑅁 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄇𑄪𑄥𑄣𑄂𑄇𑄪𑄥𑄣𑄂 ...𑄛𑄬... 𑄥𑄁𑄡𑄮𑄎𑄚𑄞𑄫𑄖𑄁 𑄃𑄂𑄉𑄌𑄳𑄌𑄚𑄳𑄖𑄨’’𑄖𑄨𑅁

𑄥𑄁𑄡𑄮𑄎𑄚𑄞𑄫𑄖𑄁 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑄂 – ‘‘𑄥𑄮 𑄆𑄤𑄁 𑄥𑄁𑄡𑄮𑄉𑄬 𑄌𑄨𑄖𑄳𑄖𑄬 ...𑄛𑄬... 𑄃𑄂𑄥𑄤𑄬𑄦𑄨 𑄌𑄨𑄖𑄳𑄖𑄁 𑄃𑄂𑄥𑄚𑄳𑄖𑄨𑄌𑄳𑄌𑄬𑄡𑄳𑄠𑄂𑄖𑄨’’𑄖𑄨! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄳𑄖𑄂𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄁𑄡𑄮𑄎𑄚𑄞𑄫𑄖𑄁 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄦𑄮𑄖𑄩’’𑄖𑄨𑅁

𑄾𑄽𑄶𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄟𑄳𑄟𑄪𑄈𑄩𑄞𑄫𑄖𑄮 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄎𑄦𑄖𑄩’’𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄖𑄥𑄳𑄥 𑄆𑄤𑄁 𑄎𑅅𑄚𑄖𑄮 𑄆𑄤𑄁 𑄛𑄥𑄳𑄥𑄖𑄮 𑄇𑅅𑄟𑅅𑄥𑄤𑅅𑄛𑄨 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄟𑄪𑄌𑄳𑄌𑄖𑄨 ...𑄛𑄬... 𑄃𑄤𑄨𑄎𑄳𑄎𑅅𑄥𑄤𑅅𑄛𑄨 𑄌𑄨𑄖𑄳𑄖𑄁 𑄤𑄨𑄟𑄪𑄌𑄳𑄌𑄖𑄩’’𑄖𑄨! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄥𑄟𑄳𑄟𑄪𑄈𑄩𑄞𑄫𑄖𑄮 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄎𑄦𑄖𑄩𑄖𑄨𑅁

𑄥𑄟𑄳𑄟𑄪𑄈𑄩𑄞𑄫𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄹𑅁 𑄖𑄬𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄹𑄸) 𑄷𑅁 𑄥𑄟𑄳𑄛𑄕𑄳𑄕 𑄃𑄥𑄳𑄥𑄌𑄬𑄖𑄨𑄇𑄗𑅅

𑄾𑄽𑄷𑅁 𑄥𑄟𑄳𑄛𑄕𑄳𑄕 𑄃𑄥𑄳𑄥𑄌𑄬𑄖𑄨, 𑄡𑄋𑄳𑄇𑄨𑄐𑄳𑄌𑄨 𑄥𑄝𑄳𑄝𑅅𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄁 𑄥𑄝𑄳𑄝𑄁 𑄖𑄥𑄳𑄥 𑄥𑄝𑄳𑄝𑄥𑄳𑄥 𑄃𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄖𑄁 𑄥𑄝𑄳𑄝𑄁 𑄖𑄥𑄳𑄥 𑄥𑄝𑄳𑄝𑄥𑄳𑄥 𑄃𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄜𑄥𑄳𑄥𑄬𑄚 𑄖𑄁 𑄜𑄥𑄳𑄥𑄁 𑄜𑄪𑄥𑄖𑄨, 𑄖𑅅𑄡 𑄤𑄬𑄘𑄚𑅅𑄡 𑄖𑄁 𑄤𑄬𑄘𑄚𑄁 𑄤𑄬𑄘𑄬𑄖𑄨, 𑄖𑅅𑄡 𑄥𑄐𑄳𑄐𑅅𑄡 𑄖𑄁 𑄥𑄐𑄳𑄐𑄁 𑄥𑄐𑄳𑄎𑅅𑄚𑅅𑄖𑄨, 𑄖𑅅𑄡 𑄌𑄬𑄖𑄚𑅅𑄡 𑄖𑄁 𑄌𑄬𑄖𑄚𑄁 𑄌𑄬𑄖𑄬𑄖𑄨, 𑄖𑄬𑄚 𑄌𑄨𑄖𑄳𑄖𑄬𑄚 𑄖𑄁 𑄌𑄨𑄖𑄳𑄖𑄁 𑄌𑄨𑄚𑄳𑄖𑄬𑄖𑄨, 𑄖𑄬𑄚 𑄤𑄨𑄖𑄇𑄳𑄇𑄬𑄚 𑄖𑄁 𑄤𑄨𑄖𑄇𑄳𑄇𑄁 𑄤𑄨𑄖𑄇𑄳𑄇𑄬𑄖𑄨, 𑄖𑄬𑄚 𑄤𑄨𑄌𑅅𑄢𑄬𑄚 𑄖𑄁 𑄤𑄨𑄌𑅅𑄢𑄁 𑄤𑄨𑄌𑅅𑄢𑄬𑄖𑄨, 𑄖𑅅𑄡 𑄛𑄩𑄖𑄨𑄡𑅅 𑄖𑄁 𑄛𑄩𑄖𑄨𑄁 𑄛𑄨𑄡𑅅𑄡𑄖𑄨, 𑄖𑅅𑄡 𑄥𑄖𑄨𑄡𑅅 𑄖𑄁 𑄥𑄖𑄨𑄁 𑄥𑄢𑄖𑄨, 𑄖𑅅𑄡 𑄛𑄐𑄳𑄐𑅅𑄡 𑄖𑄁 𑄛𑄐𑄳𑄐𑄁 𑄛𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄡𑄋𑄳𑄇𑄨𑄐𑄳𑄌𑄨 𑄌𑄨𑄖𑄳𑄖𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁, 𑄥𑄝𑄳𑄝𑄁 𑄌𑄨𑄖𑄳𑄖𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄜𑄥𑄳𑄥𑅅𑄚𑄁 ...𑄛𑄬... 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄡𑄋𑄳𑄇𑄨𑄐𑄳𑄌𑄨 𑄃𑄇𑄪𑄥𑄣𑄁, 𑄥𑄝𑄳𑄝𑄁 𑄇𑄪𑄥𑄣𑄚𑄳𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅅𑅁 𑄇𑄪𑄥𑄣𑅅𑄇𑄪𑄥𑄣𑅅 𑄥𑅅𑄤𑄎𑄳𑄎𑅅𑄚𑄤𑄎𑄳𑄎𑅅 𑄦𑄩𑄚𑄛𑄕𑄩𑄖𑅅 𑄇𑄕𑄳𑄦𑄥𑄪𑄇𑄳𑄇𑄥𑄛𑄳𑄛𑄑𑄨𑄞𑅅𑄉𑅅 𑄙𑄟𑄳𑄟𑅅 𑄥𑄟𑄳𑄟𑄪𑄈𑄩𑄞𑅅𑄤𑄁 𑄃𑄉𑄌𑄳𑄍𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄽𑄸𑅁 𑄇𑄪𑄥𑄣𑅅𑄇𑄪𑄥𑄣𑅅 𑄥𑅅𑄤𑄎𑄳𑄎𑅅𑄚𑄤𑄎𑄳𑄎𑅅 𑄦𑄩𑄚𑄛𑄕𑄩𑄖𑅅 𑄇𑄕𑄳𑄦𑄥𑄪𑄇𑄳𑄇𑄥𑄛𑄳𑄛𑄑𑄨𑄞𑅅𑄉𑅅 𑄙𑄟𑄳𑄟𑅅 𑄥𑄟𑄳𑄟𑄪𑄈𑄩𑄞𑅅𑄤𑄁 𑄃𑄉𑄌𑄳𑄍𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄌𑄖𑄳𑄖𑅅𑄢𑄨𑄟𑅅𑄚𑄨, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄥𑄪𑄤𑄨𑄘𑄫𑄢𑄤𑄨𑄘𑄫𑄢𑅅𑄚𑄨! 𑄇𑄖𑄟𑅅𑄚𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄨? 𑄚𑄞𑄐𑄳𑄌, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄛𑄗𑄤𑄩 𑄌 – 𑄄𑄘𑄁 𑄛𑄒𑄟𑄁 𑄥𑄪𑄤𑄨𑄘𑄫𑄢𑄤𑄨𑄘𑄫𑄢𑄬 ...𑄛𑄬... 𑄖𑄥𑄳𑄟𑅅 𑄥𑄖𑄁 𑄙𑄟𑄳𑄟𑄮 𑄃𑄥𑄝𑄳𑄞𑄨 𑄃𑄢𑄇𑅅’’𑄖𑄨𑅁 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚

vattabbaṃ – ''kusalākusale sāvajjānavajje hīnappaṇīte kaṇhasukkasappaṭibhāge dhamme sammappaññāya ājānātī''ti.

[illegible]. Na vattabbaṃ – ''samāpanno assādeti, jhānanikanti jhānārammaṇā''ti? Āmantā. Nanu vuttaṃ bhagavatā – ''idha, bhikkhave, bhikkhu vivicceva kāmehi vivicca akusalehi dhammehi paṭhamaṃ jhānaṃ upasampajja viharati, so taṃ assādeti taṃ nikāmeti tena ca vittiṃ āpajjati; vitakkavicārānaṃ vūpasamā ...pe... dutiyaṃ jhānaṃ ...pe... tatiyaṃ jhānaṃ ...pe... catutthaṃ jhānaṃ upasampajja viharati, so taṃ assādeti taṃ nikāmeti tena ca vittiṃ āpajjatī''ti [a. ni. 4.123]! Attheva suttantoti? Āmantā. Tena hi samāpanno assādeti, jhānanikanti jhānārammaṇāti.

Samāpanno assādetītikathā niṭṭhitā.

13. Terasamavaggo

(133) 8. Asātarāgakathā

[illegible]. Atthi asātarāgoti? Āmantā. Dukkhābhinandino sattā, atthi keci dukkhaṃ patthenti pihenti esanti gavesanti pariyesanti, dukkhaṃ ajjhosāya tiṭṭhantīti? Na hevaṃ vattabbe ...pe... nanu sukhābhinandino sattā, atthi keci sukhaṃ patthenti pihenti esanti gavesanti pariyesanti, sukhaṃ ajjhosāya tiṭṭhantīti? Āmantā. Hañci sukhābhinandino sattā, atthi keci sukhaṃ patthenti pihenti esanti gavesanti pariyesanti, sukhaṃ ajjhosāya tiṭṭhanti, no ca vata re vattabbe – ''atthi asātarāgo''ti.

Atthi asātarāgoti? Āmantā. Dukkhāya vedanāya rāgānusayo anuseti, sukhāya vedanāya paṭighānusayo anusetīti? Na hevaṃ vattabbe ...pe... nanu sukhāya vedanāya rāgānusayo anuseti, dukkhāya vedanāya paṭighānusayo anusetīti? Āmantā. Hañci sukhāya vedanāya rāgānusayo anuseti, dukkhāya vedanāya paṭighānusayo anuseti, no ca vata re vattabbe – ''atthi asātarāgo''ti.

𑄼𑄽𑄻। 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄃𑄖𑄴𑄗𑄨 𑄃𑄥𑄧𑄖𑄢𑄧𑄉𑄮’’𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑄧 – ‘‘𑄥𑄮 𑄆𑄤𑄁 𑄃𑄚𑄪𑄢𑄮𑄙𑄤𑄨𑄢𑄮𑄙𑄁 𑄥𑄟𑄧𑄛𑄚𑄴𑄚𑄮 𑄡𑄁 𑄇𑄨𑄐𑄴𑄌𑄨 𑄤𑄬𑄘𑄚𑄁 𑄤𑄬𑄘𑄬𑄖𑄨 𑄥𑄪𑄈𑄁 𑄤𑄧 𑄘𑄪𑄇𑄴𑄈𑄁 𑄤𑄧 𑄃𑄘𑄪𑄇𑄴𑄈𑄟𑄥𑄪𑄈𑄁 𑄤𑄧, 𑄥𑄮 𑄖𑄁 𑄤𑄬𑄘𑄚𑄁 𑄃𑄞𑄨𑄚𑄚𑄴𑄘𑄖𑄨 𑄃𑄞𑄨𑄤𑄘𑄖𑄨 𑄃𑄎𑄴𑄏𑄮𑄥𑄧𑄡 𑄖𑄨𑄑𑄴𑄒𑄖𑄩’’𑄖𑄨 [𑄟। 𑄚𑄨। 𑄷।𑄺𑄶𑄿 𑄟𑄦𑄧𑄖𑄕𑄴𑄦𑄧𑄥𑄋𑄴𑄈𑄡𑄥𑄪𑄖𑄴𑄖𑄬]! 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄖𑄬𑄚 𑄦𑄨 𑄃𑄖𑄴𑄗𑄨 𑄃𑄥𑄧𑄖𑄢𑄧𑄉𑄮𑄖𑄨।

𑄃𑄥𑄧𑄖𑄢𑄧𑄉𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧।

𑄷𑄹। 𑄖𑄬𑄢𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄹𑄺) 𑄿। 𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧𑄖𑄨𑄇𑄗𑄧

𑄼𑄽𑄼। 𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄤𑄨𑄛𑄧𑄇𑄧𑄝𑄴𑄡𑄧𑄇𑄖𑄧 𑄇𑄨𑄢𑄨𑄡𑄧𑄝𑄴𑄡𑄧𑄇𑄖𑄧 𑄢𑄫𑄛𑄁 𑄚𑄨𑄝𑄴𑄝𑄧𑄚𑄁 𑄌𑄇𑄴𑄈𑄧𑄡𑄖𑄚𑄁 ...𑄛𑄬... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄧𑄡𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄢𑄫𑄛𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄥𑄘𑄴𑄘𑄖𑄕𑄴𑄦𑄧 ...𑄛𑄬... 𑄉𑄚𑄴𑄙𑄖𑄕𑄴𑄦𑄧 ...𑄛𑄬... 𑄢𑄥𑄖𑄕𑄴𑄦𑄧 ...𑄛𑄬... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄢𑄫𑄛𑄖𑄕𑄴𑄦𑄧 𑄃𑄇𑄪𑄥𑄣𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄇𑄪𑄥𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄘𑄴𑄘𑄖𑄕𑄴𑄦𑄧 ...𑄛𑄬... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑄖𑄕𑄴𑄦𑄧 𑄃𑄇𑄪𑄥𑄣𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄇𑄪𑄥𑄣𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄼𑄽𑄽। 𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄚𑄚𑄪 𑄖𑄕𑄴𑄦𑄧 𑄃𑄇𑄪𑄥𑄣𑄧 𑄤𑄪𑄖𑄴𑄖𑄧 𑄞𑄉𑄤𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄦𑄐𑄴𑄌𑄨 𑄖𑄕𑄴𑄦𑄧 𑄃𑄇𑄪𑄥𑄣𑄧 𑄤𑄪𑄖𑄴𑄖𑄧 𑄞𑄉𑄤𑄖𑄧, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧’’𑄖𑄨।

𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄚𑄚𑄪 𑄣𑄮𑄞𑄮 𑄃𑄇𑄪𑄥𑄣𑄮 𑄤𑄪𑄖𑄴𑄖𑄮 𑄞𑄉𑄤𑄖𑄧, 𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄣𑄮𑄞𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄦𑄐𑄴𑄌𑄨 𑄣𑄮𑄞𑄮 𑄃𑄇𑄪𑄥𑄣𑄮 𑄤𑄪𑄖𑄴𑄖𑄮 𑄞𑄉𑄤𑄖𑄧, 𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄣𑄮𑄞𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄙𑄟𑄴𑄟𑄖𑄕𑄴𑄦𑄧 𑄃𑄝𑄴𑄡𑄧𑄇𑄖𑄧’’𑄖𑄨।

378. Dhammataṇhā abyākatāti? Āmantā. Rūpataṇhā abyākatāti? Na hevaṃ vattabbe ...pe... dhammataṇhā abyākatāti? Āmantā. Saddataṇhā ...pe... phoṭṭhabbataṇhā abyākatāti? Na hevaṃ vattabbe ...pe... .

Rūpataṇhā akusalāti? Āmantā. Dhammataṇhā akusalāti? Na hevaṃ vattabbe ...pe... saddataṇhā ...pe... phoṭṭhabbataṇhā akusalāti? Āmantā. Dhammataṇhā akusalāti? Na hevaṃ vattabbe ...pe... .

379. Dhammataṇhā abyākatāti? Āmantā. Nanu vuttaṃ bhagavatā – ''yāyaṃ taṇhā ponobbhavikā nandīrāgasahagatā tatratatrābhinandinī, seyyathidaṃ – kāmataṇhā, bhavataṇhā, vibhavataṇhā''ti [mahāva. 14; dī. ni. 2.400]! Attheva suttantoti? Āmantā. Tena hi na vattabbaṃ – ''dhammataṇhā abyākatā''ti.

380. Na vattabbaṃ – ''dhammataṇhā abyākatā''ti? Āmantā. Nanu sā dhammataṇhāti? Āmantā. Hañci sā dhammataṇhā, tena vata re vattabbe – ''dhammataṇhā abyākatā''ti.

Dhammataṇhā abyākatātikathā niṭṭhitā.

13. Terasamavaggo

(13) 10. Dhammataṇhā na dukkhasamudayotikathā

381. Dhammataṇhā na dukkhasamudayoti? Āmantā. Rūpataṇhā na dukkhasamudayoti? Na hevaṃ vattabbe ...pe... dhammataṇhā na dukkhasamudayoti? Āmantā. Saddataṇhā ...pe... gandhataṇhā ...pe... rasataṇhā ...pe... phoṭṭhabbataṇhā na dukkhasamudayoti? Na hevaṃ vattabbe ...pe... .

Rūpataṇhā dukkhasamudayoti? Āmantā. Dhammataṇhā dukkhasamudayoti? Na hevaṃ vattabbe ...pe... saddataṇhā ...pe... gandhataṇhā ...pe...

𑄢𑄥𑄙𑅅𑄖𑄪 …𑄛𑄬… 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄙𑅅𑄖𑄪 [illegible]𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 [illegible]𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄸𑄾𑄸। 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄚 [illegible]𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। [illegible] 𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। [illegible] – ‘‘𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄚 [illegible]’’𑄖𑄨। 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄚 [illegible]𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। [illegible] – ‘‘𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄚 [illegible]’’𑄖𑄨।

𑄸𑄾𑄹। 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 [illegible]𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। [illegible] 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 [illegible]𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। [illegible] …𑄛𑄬… [illegible] …𑄛𑄬… [illegible] …𑄛𑄬… 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄙𑅅𑄖𑄪 [illegible]𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

[illegible]𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 [illegible]𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… [illegible] …𑄛𑄬… 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄙𑅅𑄖𑄪 [illegible]𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 [illegible]𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…।

𑄸𑄾𑄺। 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄚 [illegible]𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। [illegible] – ‘‘[illegible], 𑄥𑄬𑄠𑄳𑄠𑄗𑄨𑄘𑄁 – 𑄇𑅅𑄟𑄙𑅅𑄖𑄪, 𑄢𑄫𑄛𑄙𑅅𑄖𑄪, 𑄃𑄢𑄫𑄛𑄙𑅅𑄖𑄫’’𑄖𑄨! 𑄃𑄖𑄳𑄗𑄬𑄝 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄖𑄬𑄚 𑄦𑄨 𑄚 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄚 [illegible]’’𑄖𑄨।

𑄸𑄾𑄻। 𑄚 𑄝𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄚 [illegible]’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। [illegible] 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। [illegible] 𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪, [illegible] – ‘‘𑄙𑄟𑄳𑄟𑄙𑅅𑄖𑄪 𑄚 [illegible]’’𑄖𑄨।

[illegible]

[illegible]

တသ်သုဝ်ဘ်ဏ –

ဂပ်ပဇ္ဇ္ဇ ဂပ်ပ် တိဇ္ဇေယ္ယ, ဂပ်ပဇ္ဇ္ဇ ကုသလ် ဗိတ်တ် ဏ ပဇိလဘေယ္ယ, ဘဏ္ဏတဏ်ပယုတ်တ္တ ပုဂ်ဂလ္လ သဖ်ဖတ်တဏိယ်ဖ် ဘွက်ကဖေယ္ယ, ဏိယတ္တ ဏိယ်ဖ် ဘွက်ကဖတိ, ဏိမုတ္တ ဏိမဇဏ် ဒဂတိ, သဖ်ဖုဏိဘူတ္တ သံယွဒဏ် ဒဂတိ, သ်ဏဏိကဏ်တိ, ဘသ်တဏ်ဂ္ဂ, ဂဖ်ဖတဏ်ဂ် ဘဏ္ဍကတ်, ဂဖ်ဖတဏ်ဂ် ဏ ဥက်ဓသဖုသယ္ယတိ၊

၇၉၊ ဃုဝ်ဘသဖမဂ်ဂ္ဂ

(၇၁) ၇၊ ကုသလ်ကုသလပဇိသဏ်ဂဏကထ်

၁၈၁၊ ဘကုသလဖူလ် ပဇိသဏ်ဂတိ ကုသလဖူလဏ်တိ? ဘ်ဖဏ်တ်၊ ယ် ဘကုသလသ်သ ဘုပ်ပ်ဘ်ယ ဘ်မဇ္ဇဇဏ် ...ပေ... ပဏ်ဂိ, သ်မ ကုသလသ်သ ဘုပ်ပ်ဘ်ယ ဘ်မဇ္ဇဇဏ် ...ပေ... ပဏ်ဂိတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ...၊

ဘကုသလဖူလ် ပဇိသဏ်ဂတိ ကုသလဖူလ်, ဏ မတ်တပ်ပ် – ‘‘ယ် ဘကုသလသ်သ ဘုပ်ပ်ဘ်ယ ဘ်မဇ္ဇဇဏ် ...ပေ... ပဏ်ဂိ, သ်မ ကုသလသ်သ ဘုပ်ပ်ဘ်ယ ဘ်မဇ္ဇဇဏ် ...ပေ... ပဏ်ဂိ’’တိ? ဘ်ဖဏ်တ်၊ ကုသလ် ဘဏ်မဇ္ဇေဏ်တသ်သ [ဘဏ်မဇ္ဇဇဏ်တသ်သ (သီ၊ ပီ၊ က၊), ဘဏ်မဒ်ဒဏ်တသ်သ (သျ၊ ဂံ၊)] ဘုပ်ပဒ်ဒတိ ...ပေ... ဘပ်ပဏ်ဂဏ်တသ်သ ဘုပ်ပဒ်ဒတိတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ... ဏဏု ကုသလ် ဘ်မဇ္ဇေဏ်တသ်သ ဘုပ်ပဒ်ဒတိ ...ပေ... ပဏ်ဂဏ်တသ်သ ဘုပ်ပဒ်ဒတိတိ? ဘ်ဖဏ်တ်၊ ဂဓ်ဗိ ကုသလ် ဘ်မဇ္ဇေဏ်တသ်သ ဘုပ်ပဒ်ဒတိ ...ပေ... ပဏ်ဂဏ်တသ်သ ဘုပ်ပဒ်ဒတိ, ဏွ ၃ မတ ဇေ မတ်တပ်ပေ – ‘‘ဘကုသလဖူလ် ပဇိသဏ်ဂတိ ကုသလဖူလ’’ဏ်တိ၊

၁၈၂၊ ဘကုသလဖူလ် ပဇိသဏ်ဂတိ ကုသလဖူလဏ်တိ? ဘ်ဖဏ်တ်၊ ဘကုသလဖူလ် ဘယွဏ်သွ ဖဏသိကတ္တတ္တ ဘုပ်ပဒ်ဒတိတိ? ဘ်ဖဏ်တ်၊ ကုသလ် ဘယွဏ်သွ ဖဏသိကတ္တတ္တ ဘုပ်ပဒ်ဒတိတိ? ဏ ဂေမံ မတ်တပ်ပေ ...ပေ... ဏဏု ကုသလ် ယွဏ်သွ ဖဏသိကတ္တတ္တ ဘုပ်ပဒ်ဒတိတိ? ဘ်ဖဏ်တ်၊ ဂဓ်ဗိ ကုသလ် ယွဏ်သွ ဖဏသိကတ္တတ္တ ဘုပ်ပဒ်ဒတိ, ဏွ ၃ မတ ဇေ မတ်တပ်ပေ – ‘‘ဘကုသလဖူလ် ပဇိသဏ်ဂတိ ကုသလဖူလ’’ဏ်တိ၊

ဘကုသလမူလ် ပဋိသဏ္ဍာဂတိ ကုသလမူလဏ်တိ? ဘ်ဖဏ်တ်၊ ကံဖသဗ်ဗ်ယ ဘဏဏ်တဏ် ဏေကံဂဓဖသဗ်ဗ် ဘုပ်ပဆ္ဆဓတိ, ဗုပ်ာသဗ်ဗ်ယ ဘဏဏ်တဏ် ဘဗုပ်ာသဗ်ဗ် ဘုပ်ပဆ္ဆဓတိ, ဗိဂ်ိသ္သသဗ်ဗ်ယ ဘဏဏ်တဏ် ဘဗိဂ်ိသ္သသဗ်ဗ် ဘုပ်ပဆ္ဆဓတိ, ဗုပ်ာသ္သ ဘဏဏ်တဏ် ဖေတ်တ် ဘုပ်ပဆ္ဆဓတိ, ဗိဂ်ိသ္ယ ဘဏဏ်တဏ် ကဏုဖ် ဘုပ်ပဆ္ဆဓတိ, ဘဏတိယ် ဘဏဏ်တဏ် ဖုဒ်တ် ဘုပ်ပဆ္ဆဓတိ, ပဋိဃသ္သ ဘဏဏ်တဏ် ဘုပေကံဂ် ဘုပ်ပဆ္ဆဓတီတိ? ဏ ဟေမ် ဗတ်တဗ်ဗေ ...ပေ...၊

၃၉၈၊ ကုသလမူလ် ပဋိသဏ္ဍာဂတိ ဘကုသလမူလဏ်တိ? ဘ်ဖဏ်တ်၊ ယ် ကုသလသ္သ ဘုပ်ပ်ဘ်ယ ဘ်ဗဏ်ဏဏ် ...ပေ... ပဏ်ဒ်, သ္ဗ ဘကုသလသ္သ ဘုပ်ပ်ဘ်ယ ဘ်ဗဏ်ဏဏ် ...ပေ... ပဏ်ဒီတိ? ဏ ဟေမ် ဗတ်တဗ်ဗေ ...ပေ...၊

ကုသလမူလ် ပဋိသဏ္ဍာဂတိ ဘကုသလမူလ်, ဏ ဗတ်တဗ်ဗ် – ''ယ် ကုသလသ္သ ဘုပ်ပ်ဘ်ယ ဘ်ဗဏ်ဏဏ် ...ပေ... ပဏ်ဒ်, သ္ဗ ဘကုသလသ္သ ဘုပ်ပ်ဘ်ယ ဘ်ဗဏ်ဏဏ် ...ပေ... ပဏ်ဒီ''တိ? ဘ်ဖဏ်တ်၊ ဘကုသလ် ဘဏ်ဗဏ်ဏေဏ်တသ္သ ဘုပ်ပဆ္ဆဓတိ ...ပေ... ဘပ်ပဏ်ဂဏ်တသ္သ ဘုပ်ပဆ္ဆဓတီတိ? ဏ ဟေမ် ဗတ်တဗ်ဗေ ...ပေ... ဏဏု ဘကုသလ် ဘ်ဗဏ်ဏေဏ်တသ္သ ဘုပ်ပဆ္ဆဓတိ ...ပေ... ပဏ်ဂဏ်တသ္သ ဘုပ်ပဆ္ဆဓတီတိ? ဘ်ဖဏ်တ်၊ ဟဗ်ဗိ ဘကုသလ် ဘ်ဗဏ်ဏေဏ်တသ္သ ဘုပ်ပဆ္ဆဓတိ ...ပေ... ပဏ်ဂဏ်တသ္သ ဘုပ်ပဆ္ဆဓတိ, ဏ္ဍ ဎ ဗတ ဏေ ဗတ်တဗ်ဗေ – ''ကုသလမူလ် ပဋိသဏ္ဍာဂတိ ဘကုသလမူလ''ဏ်တိ၊

၃၉၉၊ ကုသလမူလ် ပဋိသဏ္ဍာဂတိ ဘကုသလမူလဏ်တိ? ဘ်ဖဏ်တ်၊ ကုသလ် ယွဏ်သွ ဖဏသိကဏ္ဍတ္ဍ ဘုပ်ပဆ္ဆဓတီတိ? ဘ်ဖဏ်တ်၊ ဘကုသလ် ယွဏ်သွ ဖဏသိကဏ္ဍတ္ဍ ဘုပ်ပဆ္ဆဓတီတိ? ဏ ဟေမ် ဗတ်တဗ်ဗေ ...ပေ... ဏဏု ဘကုသလ် ဘယွဏ်သွ ဖဏသိကဏ္ဍတ္ဍ ဘုပ်ပဆ္ဆဓတီတိ? ဘ်ဖဏ်တ်၊ ဟဗ်ဗိ ဘကုသလ် ဘယွဏ်သွ ဖဏသိကဏ္ဍတ္ဍ ဘုပ်ပဆ္ဆဓတိ, ဏ္ဍ ဎ ဗတ ဏေ ဗတ်တဗ်ဗေ – ''ကုသလမူလ် ပဋိသဏ္ဍာဂတိ ဘကုသလမူလ''ဏ်တိ၊

ကုသလမူလ် ပဋိသဏ္ဍာဂတိ ဘကုသလမူလဏ်တိ? ဘ်ဖဏ်တ်၊ ဏေကံဂဓဖသဗ်ဗ်ယ ဘဏဏ်တဏ် ကံဖသဗ်ဗ် ဘုပ်ပဆ္ဆဓတိ, ဘဗုပ်ာသဗ်ဗ်ယ ဘဏဏ်တဏ် ဗုပ်ာသဗ်ဗ် ဘုပ်ပဆ္ဆဓတိ, ဘဗိဂ်ိသ္သသဗ်ဗ်ယ ဘဏဏ်တဏ် ဗိဂ်ိသ္သသဗ်ဗ် ဘုပ်ပဆ္ဆဓတိ, ဖေတ်တ်ယ ဘဏဏ်တဏ် ဗုပ်ဍ ဘုပ်ပဆ္ဆဓတိ, ကဏုဖ်ယ ဘဏဏ်တဏ် ဗိဂ်ိသ် ဘုပ်ပဆ္ဆဓတိ, ဖုဒ်တ်ယ ဘဏဏ်တဏ် ဘဏတိ ဘုပ်ပဆ္ဆဓတိ, ဘုပေကံဂ်ယ ဘဏဏ်တဏ် ပဋိဃ် ဘုပ်ပဆ္ဆဓတီတိ? ဏ ဟေမ် ဗတ်တဗ်ဗေ ...ပေ...၊

၁၀၈၀။ ဣ မတ်တပ်ပ် – ''ဘကုသလမှူလ် ပဇ္ဇ်သဏ္ဍာဂတိ ကုသလမှူလ်, ကုသလမှူလ် ပဇ္ဇ်သဏ္ဍာဂတိ ဘကုသလမှူလ''ဏ္ဍတိ? ဘ်ဖဏ္ဍတ်။ ဏ္ဍဏ္ဍု ယသ်ဖ်ယေမ မတ်ထုသ်ဖ် ဇဂ္ဂိဒတိ တသ်ဖ်ဗ်ဇေမ မတ်ထုသ်ဖ် မ်ဇဂ္ဂိဒတိ, ယသ်ဖ်ယေမ မတ်ထုသ်ဖ် မ်ဇဂ္ဂိဒတိ တသ်ဖ်ဗ်ဇေမ မတ်ထုသ်ဖ် ဇဂ္ဂိဒတီတိ? ဘ်ဖဏ္ဍတ်။ ဂဗ်ဝိ ယသ်ဖ်ဗ်ဇေမ မတ်ထုသ်ဖ် ဇဂ္ဂိဒတိ တသ်ဖ်ဗ်ဇေမ မတ်ထုသ်ဖ် မ်ဇဂ္ဂိဒတိ, ယသ်ဖ်ဗ်ဇေမ မတ်ထုသ်ဖ် မ်ဇဂ္ဂိဒတိ တသ်ဖ်ဗ်ဇေမ မတ်ထုသ်ဖ် ဇဂ္ဂိဒတိ, တေဏ္ဍ မတ ဇေ မတ်တပ်ပေ – ''ဘကုသလမှူလ် ပဇ္ဇ်သဏ္ဍာဂတိ ကုသလမှူလ်, ကုသလမှူလ် ပဇ္ဇ်သဏ္ဍာဂတိ ဘကုသလမှူလ''ဏ္ဍတိ။

ကုသလ်ကုသလပဇ္ဇ်သဏ္ဍာဂဏ္ဍကထ ဏ္ဍိဇ္ဇ်ဇ္ဇိတ်။

၇၉။ ဒုဝ်ာသဖမဂ်ဂ္ဂ

(၇၇) ၁။ သဏ္ဍယတဏ္ဍုပ်ပတ်တိကထ

၁၀၈၁။ သဏ္ဍယတဏ္ဍ် ဘပုပ်ပ် ဘဝဇ်ဖ် ဖ်တုကုဝ်ဆိသ်ဖ် သဏ္ဍ်ဇ္ဇ်တီတိ? ဘ်ဖဏ္ဍတ်။ သပ်ပဇ်ဂပဝ်ပဇ်ဂိ ဘဂီဏ္ဍ်ဏ္ဍ်ဒ္ဒိယ္ဂ ဖ်တုကုဝ်ဆိသ်ဖ် ဘွဂ်ကဖတီတိ? ဏ္ဍ ဂေမ် မတ်တပ်ပေ ...ပေ ...။

ဘုပပတ်တေသိယေဏ္ဍ ဝိတ်တေဏ္ဍ ဝဂ်ဂ်ယတဏ္ဍ် သဏ္ဍ်ဇ္ဇ်တီတိ? ဘ်ဖဏ္ဍတ်။ ဘုပပတ်တေသိယေဏ္ဍ ဝိတ်တေဏ္ဍ ဂတ်ထ သဏ္ဍ်ဇ္ဇဏ္ဍတိ, ပ်ဘ် သဏ္ဍ်ဇ္ဇဏ္ဍတိ, သီသံ သဏ္ဍ်ဇ္ဇ်တိ, ကဏ္ဍ်ဖွ သဏ္ဍ်ဇ္ဇ်တိ, ဏ္ဍသိဂ် သဏ္ဍ်ဇ္ဇ်တိ, ဖုဂံ သဏ္ဍ်ဇ္ဇ်တိ, ၁ဏ္ဍတ် သဏ္ဍ်ဇ္ဇဏ္ဍတီတိ? ဏ္ဍ ဂေမ် မတ်တပ်ပေ ...ပေ ...။

ဘုပပတ်တေသိယေဏ္ဍ ဝိတ်တေဏ္ဍ သွတ်ယတဏ္ဍ် ...ပေ ... ဃ်ဏ္ဍယတဏ္ဍ် ...ပေ ... ဇိမဂ်ယတဏ္ဍ် သဏ္ဍ်ဇ္ဇ်တီတိ? ဘ်ဖဏ္ဍတ်။ ဘုပပတ်တေသိယေဏ္ဍ ဝိတ်တေဏ္ဍ ဂတ်ထ သဏ္ဍ်ဇ္ဇဏ္ဍတိ, ပ်ဘ် သဏ္ဍ်ဇ္ဇဏ္ဍတိ, သီသံ သဏ္ဍ်ဇ္ဇ်တိ, ကဏ္ဍ်ဖွ သဏ္ဍ်ဇ္ဇ်တိ, ဏ္ဍသိဂ် သဏ္ဍ်ဇ္ဇ်တိ, ဖုဂံ သဏ္ဍ်ဇ္ဇ်တိ, ၁ဏ္ဍတ် သဏ္ဍ်ဇ္ဇဏ္ဍတီတိ? ဏ္ဍ ဂေမ် မတ်တပ်ပေ ...ပေ ...။

၁၀၈၂။ ဖ်တုကုဝ်ဆိဂတသ်သ ပဝ်ဆ် ဝဂ်ဂ်ယတဏ္ဍ် ဘုပ်ပဇ္ဇိဒတီတိ? ဘ်ဖဏ္ဍတ်။ ဖ်တုကုဝ်ဆိသ်ဖ် ဝဂ်ဂုပဇ္ဇ်လ်ဘ်ယ ကဖ်ဖ် ကဇ္ဇွတီတိ? ဏ္ဍ ဂေမ် မတ်တပ်ပေ ...ပေ ... ဖ်တုကုဝ်ဆိဂတသ်သ ပဝ်ဆ် သွတ်ယတဏ္ဍ် ...ပေ ... ဃ်ဏ္ဍယတဏ္ဍ် ...ပေ ... ဇိမဂ်ယတဏ္ဍ် ဘုပ်ပဇ္ဇိဒတီတိ? ဘ်ဖဏ္ဍတ်။ ဖ်တုကုဝ်ဆိသ်ဖ် ဇိမဂ်ပဇ္ဇ်လ်ဘ်ယ ကဖ်ဖ် ကဇ္ဇွတီတိ? ဏ္ဍ ဂေမ် မတ်တပ်ပေ ...ပေ ...။

ဖိတုကုပါဒိကတာယ ပဝိဘ် ကေသ် လ္ဂဖ် ဏ္ဍ ဘ္ဂ ဘတ် ဘတ်ဏ်

ဘုပပတ္တိဏ္ဍတီတိ ? ဘ်ယဏ္ဍတ်။ ဖိတုကုပါဒိသ်ဖ် ဘဏ်ဏ်ပဏ်လ်ဘ်ယ ကဖိဖ် ကဏ္ဂတိတိ ? ဏ ဂေဓ် ဗတ်တပ်ပေ ...ပေ...။

ဏ ဗတ်တပ်ပ် – ''ဖိတုကုပါဒိကတာယ ပဝိဘ် ကေသ် လ္ဂဖ် ဏ္ဍ ဘ္ဂ ဘတ် ဘတ်ဏ် ဘုပပတ္တိဏ္ဍတီ''တိ ? ဘ်ယဏ္ဍတ်။ ဏဏု ဗုတ်တ် ဘဂဗတ် –

> ''ပဏ္ဍ ကလလ် ဂ္ဂတိ, ကလလ် ဂ္ဂတိ ဘပ်ပုဘ်;
> ဘပ်ပုဘ် ဓိယတေ ပေဒိ [ပေဒိ (သ္ဂ်။ ဂ်။ ပိ။)], ပေဒိ ဏိပ်ပတ်တတေ [ဏိပ်ပတ်တတိ (သိ။ သ္ဂ်။, သံ။ ဏိ။ ၇။၃၀၈), ဏိပ်ပတ်တတိ (ပိ။ က။)] ဃဏ္ဍ;
> ဃဏ္ဍ ပသ်ဂ ဓိယဏ္ဍတိ, ကေသ် လ္ဂဖ် ဏ္ဍပိ ၿ။
>
> ''ယဘ်ဗသ်ယ ဘုဘ်ဓတိ ဖိတ်, ဘဏ္ဍဏ္ဍ ပ်ဏဘ်ဗ ဘ္ဂဓဏ္ဍ;
> တေဏ သ္ဂ တတ်ထ ယ်ပေတိ, ဖိတုကုပါဒိကဏ္ဂ ဏဏ္ဂ''တိ [သံ။ ဏိ။ ၇။၃၀၈]။

ဘတ်ထေဗ သုတ်တဏ္ဍတ္ဂတိ ? ဘ်ယဏ္ဍတ်။ တေဏ ဂိ ဖိတုကုပါဒိကတာယ ပဝိဘ် ကေသ် လ္ဂဖ် ဏ္ဍ ဘ္ဂ ဘတ် ဘတ်ဏ် ဘုပပတ္တိဏ္ဍတီတိ။

သဏ္ဌိယတဏုပပတ်တိကထ ဏိဋ္ဌိတ်။

၇၉။ ဒုဘ်သာယဗဂ္ဂေါ

(၇၀၉) ၁။ ဘဏ္ဍတဏပဝ်ဗယကထ

၉၀၁။ ဗတ်ဂုဗ်ဘိဘိဗ်ယသ ဘဏ္ဍတဏ သ္ဂတဗ်ဘိဘိဗ် ဘုပပတ္တိတီတိ ? ဘ်ယဏ္ဍတ်။ ယ် ဗတ်ဂုဗ်ဘိဘိဗ်ယသ ဘုပပ်ဘ်ယ ဘ်ဗဏ်ဏ ...ပေ... ပဗိဒိ, သ်ဗ သ္ဂတဗ်ဘိဘိဗ်ယသ ဘုပပ်ဘ်ယ ဘ်ဗဏ်ဏ ...ပေ... ပဗိဒိတိ ? ဏ ဂေဓ် ဗတ်တပ်ပေ ...ပေ...။

ဗတ်ဂုဗ်ဘိဘိဗ်ယသ ဘဏ္ဍတဏ သ္ဂတဗ်ဘိဘိဗ် ဘုပပတ္တိတိ, ဏ ဗတ်တပ်ပ် – ''ယ် ဗတ်ဂုဗ်ဘိဘိဗ်ယသ ဘုပပ်ဘ်ယ ဘ်ဗဏ်ဏ ...ပေ... ပဗိဒိ, သ်ဗ သ္ဂတဗ်ဘိဘိဗ်ယသ ဘုပပ်ဘ်ယ ဘ်ဗဏ်ဏ ...ပေ... ပဗိဒိတိ ? ဘ်ယဏ္ဍတ်။ သ္ဂတဗ်ဘိဘိဗ် ဘဏ်ဗဏ်ဏဏ္ဍတသ ဘုပပတ္တိတိ ...ပေ... ဘုပပဗ်ဂဏ္ဍတသ

𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...। 𑄚𑄚𑄪 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑅅𑄤𑄎𑄳𑄎𑄚𑄳𑄖𑄥𑄳𑄥 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 ...𑄛𑄬 ... 𑄛𑄕𑄨𑄘𑄦𑄚𑄳𑄖𑄥𑄳𑄥 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨, 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄃𑅅𑄤𑄎𑄳𑄎𑄚𑄳𑄖𑄥𑄳𑄥 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 ...𑄛𑄬 ... 𑄛𑄕𑄨𑄘𑄦𑄚𑄳𑄖𑄥𑄳𑄥 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄳𑄥 𑄃𑄚𑄚𑄳𑄖𑄢𑅅 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩’’𑄖𑄨।

𑄼𑄾𑄿। 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄳𑄥 𑄃𑄚𑄚𑄳𑄖𑄢𑅅 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄢𑄫𑄛𑄚𑄨𑄟𑄨𑄖𑄳𑄖𑄁 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄖𑄮 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄢𑄫𑄛𑄚𑄨𑄟𑄨𑄖𑄳𑄖𑄁 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄖𑄮 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄢𑄫𑄛𑅅𑄢𑄟𑄳𑄟𑄕𑄐𑄳𑄐𑄬𑄤 𑄚 𑄃𑄐𑄳𑄐𑅅𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄢𑄫𑄛𑅅𑄢𑄟𑄳𑄟𑄕𑄐𑄳𑄐𑄬𑄤 𑄚 𑄃𑄐𑄳𑄐𑅅𑄢𑄟𑄳𑄟𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄚𑄖𑄳𑄗𑄨। ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄌𑄇𑄳𑄈𑄪𑄐𑄳𑄌 𑄛𑄑𑄨𑄌𑄳𑄌 𑄢𑄫𑄛𑄬 𑄌 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕’’𑄚𑄳𑄖𑄨।

𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄳𑄥 𑄃𑄚𑄚𑄳𑄖𑄢𑅅 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄖𑄬𑄚𑄬𑄤 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄬𑄚 𑄖𑄁 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...।

𑄼𑄿𑄶। 𑄥𑄮𑄖𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄳𑄥 𑄃𑄚𑄚𑄳𑄖𑄢𑅅 𑄊𑅅𑄚𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 ...𑄛𑄬 ... 𑄊𑅅𑄚𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄳𑄥 𑄃𑄚𑄚𑄳𑄖𑄢𑅅 𑄎𑄨𑄤𑄳𑄦𑅅𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄨 ...𑄛𑄬 ... 𑄎𑄨𑄤𑄳𑄦𑅅𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄳𑄥 𑄃𑄚𑄚𑄳𑄖𑄢𑅅 𑄇𑅅𑄡𑄤𑄨𑄐𑄳𑄐𑅅𑄕𑄁 𑄅𑄛𑄳𑄛𑄎𑄳𑄎𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄡𑅅 𑄎𑄨𑄤𑄳𑄦𑅅𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄳𑄥 𑄅𑄛𑄳𑄛𑅅𑄘𑅅𑄡 𑄃𑅅𑄤𑄎𑄳𑄎𑄚𑅅 ...𑄛𑄬 ... 𑄛𑄕𑄨𑄙𑄨, 𑄥𑅅𑄤 𑄇𑅅𑄡𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄳𑄥

ဘုပ်ပ်ဘ်ယ ဘ်ဗဏ်ဏေဏ ...ပေ... ပဗ်ဒီတိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ...
ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗာဿ ဘာဏဏ်တာဏ် ဂ်ယဗိဝ်ဝ်ဗ္ဗ ဘုပ်ပတ္တဓတိ, ဏ ဗတ်တပ်ပံ – ''ယ်
ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗာဿ ဘုပ်ပ်ဘ်ယ ဘ်ဗဏ်ဏေဏ ...ပေ... ပဗ်ဒ, ဿဗ ဂ်ယဗိဝ်ဝ်ဗ္ဗာဿ
ဘုပ်ပ်ဘ်ယ ဘ်ဗဏ်ဏေဏ ...ပေ... ပဗ်ဒီ''တိ? ဘ်ဖဏ်တာ၊ ဂ်ယဗိဝ်ဝ်ဗ္ဗ
ဘာဏ်ဗဏ်ဏေဏ်တာဿ ဘုပ်ပတ္တဓတိ ...ပေ... ဘပ်ပဗ်ဘဂဏ်တာဿ
ဘုပ်ပတ္တဓတီတိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ... ဏဏ ဂ်ယဗိဝ်ဝ်ဗ္ဗ
ဘ်ဗဏ်ဏေဏ်တာဿ ဘုပ်ပတ္တဓတိ ...ပေ... ပဗ်ဘဂဏ်တာဿ ဘုပ်ပတ္တဓတီတိ?
ဘ်ဖဏ်တာ၊ ဂဝ်ဝိ ဂ်ယဗိဝ်ဝ်ဗ္ဗ ဘ်ဗဏ်ဏေဏ်တာဿ ဘုပ်ပတ္တဓတိ ...ပေ...
ပဗ်ဘဂဏ်တာဿ ဘုပ်ပတ္တဓတိ, ဏ္ဏ ဝ ဗတ ဓေ ဗတ်တပ်ပေ – ''ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗာဿ
ဘာဏဏ်တာဏ် ဂ်ယဗိဝ်ဝ်ဗ္ဗ ဘုပ်ပတ္တဓတီ''တိ၊

ဿ၈၈၊ ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗာဿ ဘာဏဏ်တာဏ် ဂ်ယဗိဝ်ဝ်ဗ္ဗ ဘုပ်ပတ္တဓတီတိ?
ဘ်ဖဏ်တာ၊ ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗ ဓသဏ်ဖိတ်တံ ဖဏသိဂတ္တံ ဘုပ်ပတ္တဓတီတိ? ဘ်ဖဏ်တာ၊
ဂ်ယဗိဝ်ဝ်ဗ္ဗ ဓသဏ်ဖိတ်တံ ဖဏသိဂတ္တံ ဘုပ်ပတ္တဓတီတိ? ဏ ဟေမံ
ဗတ်တပ်ပေ ...ပေ...၊

ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗ ဓဿဓဖဖာဝ်ဇေဗ ဏ ဘဝ်ဝ်ဓဖဖာဏ်တိ? ဘ်ဖဏ်တာ၊
ဂ်ယဗိဝ်ဝ်ဗ္ဗ ဓဿဓဖဖာဝ်ဇေဗ ဏ ဘဝ်ဝ်ဓဖဖာဏ်တိ? ဏ ဟေမံ
ဗတ်တပ်ပေ ...ပေ...၊

ဇ္ဇဗဂဝ်ဝ ပဏ်ဝ်ဝ ဓသေ ဝ ဘုပ်ပတ္တဓတိ ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗာဏ်တိ? ဘ်ဖဏ်တာ၊
ဇ္ဇဗဂဝ်ဝ ပဏ်ဝ်ဝ ဓသေ ဝ ဘုပ်ပတ္တဓတိ ဂ်ယဗိဝ်ဝ်ဗ္ဗာဏ်တိ? ဏ ဟေမံ
ဗတ်တပ်ပေ ...ပေ...၊

ဇ္ဇဗဂဝ်ဝ ပဏ်ဝ်ဝ ဓသေ ဝ ဘုပ်ပတ္တဓတိ ဂ်ယဗိဝ်ဝ်ဗ္ဗာဏ်တိ? ဘ်ဖဏ်တာ၊
''ဇ္ဇဗဂဝ်ဝ ပဏ်ဝ်ဝ ဓသေ ဝ ဘုပ်ပတ္တဓတိ ဂ်ယဗိဝ်ဝ်ဗ္ဗ''ဏ်တိ – ဘတ်ထေဗ
သုတ်တာဏ်တ္တိ? ဏတ်ထိ၊ ''ဇ္ဇဗဂဝ်ဝ ပဏ်ဝ်ဝ ဓသေ ဝ ဘုပ်ပတ္တဓတိ
ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗ''ဏ်တိ – ဘတ်ထေဗ သုတ်တာဏ်တ္တိ? ဘ်ဖဏ်တာ၊ ဂဝ်ဝိ ''ဇ္ဇဗဂဝ်ဝ
ပဏ်ဝ်ဝ ဓသေ ဝ ဘုပ်ပတ္တဓတိ ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗ''ဏ်တိ – ဘတ်ထေဗ သုတ်တာဏ်တ္တိ, ဏ္ဏ
ဝ ဗတ ဓေ ဗတ်တပ်ပေ – ''ဇ္ဇဗဂဝ်ဝ ပဏ်ဝ်ဝ ဓသေ ဝ ဘုပ်ပတ္တဓတိ
ဂ်ယဗိဝ်ဝ်ဗ္ဗ''ဏ်တိ၊

ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗာဿ ဘာဏဏ်တာဏ် ဂ်ယဗိဝ်ဝ်ဗ္ဗ ဘုပ်ပတ္တဓတီတိ? ဘ်ဖဏ်တာ၊
တဝ်ဇေဗ ဇ္ဇဗဂ်ဗိဝ်ဝ်ဗ္ဗ တံ ဂ်ယဗိဝ်ဝ်ဗ္ဗာဏ်တိ? ဏ ဟေမံ ဗတ်တပ်ပေ ...ပေ...၊

၁၀၅၇။ ဏ ဓတ်တပ်ပ် – ''ပဆ်ဎဓိဆ်ဆ်ဏ ဘဆ်ဆဖဆ်ဆသ်သ သဖဏဏ်တတ်
ဘုပ်ပဇ္ဇဏ်တိ''တိ? ဘ်ဖဏ်တ်။ ဏဏု ဘတ်ထိ ဂ္ဂဝိ ဏဝ်ဎတိ ဂ်ယတိ မ်ဘေတိ, ဇူပဆ်ဎ
ပသ်သတိ, သဘ်ဘဆ်ဎ သုဏ်တိ, ဂဏ်ဒဆ်ဎ ဃ်ယတိ, ဇသဆ်ဎ သ်ယတိ, ဖွ်ဇဇပ်ပဆ်ဎ
ဖုသတိတိ? ဘ်ဖဏ်တ်။ ဂဆ်ဝိ ဘတ်ထိ ဂ္ဂဝိ ဏဝ်ဎတိ ဂ်ယတိ မ်ဘေတိ, ဇူပဆ်ဎ
ပသ်သတိ, သဘ်ဘဆ်ဎ သုဏ်တိ, ဂဏ်ဒဆ်ဎ ဃ်ယတိ, ဇသဆ်ဎ သ်ယတိ, ဖွ်ဇဇပ်ပဆ်ဎ
ဖုသတိ, တေဏ ဓတ ဇေ ဓတ်တပ်ပေ – ''ပဆ်ဎဓိဆ်ဆ်ဏ ဘဆ်ဆဖဆ်ဆသ်သ
သဖဏဏ်တတ် ဘုပ်ပဇ္ဇဏ်တိ''တိ။

ဘဏဏ်တဇပဝ်ဎယကထ် ဏိဇ္ဇဇိတ်။

၇၉။ ဒုဘ်ဘသဖဓဂ်ဂ္ဂ

(၇၇၀) ၉။ ဘဇိယဇူပကထ်

၁၀၅၈။ ဘဇိယဇူပ် ဖဂ်ဘူတ်ဏ် ဘုပ်ဘ်ယ်တိ? ဘ်ဖဏ်တ်။ ဘဇိယဇူပ်
ကုသလဏ်တိ? ဘ်ဖဏ်တ်။ ဖဂ်ဘူတ် ကုသလ်တိ? ဏ ဟေဓံ ဓတ်တပ်ပေ ...ပေ...
ဖဂ်ဘူတ် ဘဇ္ဇကတ်တိ? ဘ်ဖဏ်တ်။ ဘဇိယဇူပ် ဘဇ္ဇကတဏ်တိ? ဏ ဟေဓံ
ဓတ်တပ်ပေ ...ပေ... ဘဇိယဇူပ် ဖဂ်ဘူတ်ဏ် ဘုပ်ဘ်ယ်တိ? ဘ်ဖဏ်တ်။ ဘဇိယဇူပ်
ဘဏ်သဓံ ဘသ်ယွဇ္ဇဏိယံ ဘဂဏ်ထဏိယံ ဘဏ္ဏဃဏိယံ ဘယွဂဏိယံ ဘဏီဓဇဏိယံ
ဘပဇ်ဖဇ္ဇဇ ဘဏုပ်ဘ်ဏိယံ ဘသံကိလေသိယဏ်တိ? ဘ်ဖဏ်တ်။ ဖဂ်ဘူတ်
ဘဏ်သဓ် ...ပေ... ဘသံကိလေသိယ်တိ? ဏ ဟေဓံ ဓတ်တပ်ပေ ...ပေ... ဖဂ်ဘူတ်
သ်သဓ် သံယွဇ္ဇဏိယ် ...ပေ... သံကိလေသိယ်တိ? ဘ်ဖဏ်တ်။ ဘဇိယဇူပ် သ်သဓံ
သံယွဇ္ဇဏိယံ ...ပေ... သံကိလေသိယဏ်တိ? ဏ ဟေဓံ ဓတ်တပ်ပေ ...ပေ...။

၁၀၅၉။ ဏ ဓတ်တပ်ပံ – ''ဘဇိယဇူပ် ဖဂ်ဘူတ်ဏ် ဘုပ်ဘ်ယ်''တိ? ဘ်ဖဏ်တ်။
ဏဏု ဓုတ်တံ ဘဂဓတ် – ''ယံ ကိဆ်ဝိ, ဘိက်ခဓေ, ဇူပ် ဎတ်တ်ဏိ ဖဂ်ဘူတ်ဏိ
ဎတုဏ်ဏဆ်ဎ ဖဂ်ဘူတ်ဏ် ဘုပ်ဘ်ယဇူပ''ဏ်တိ [ဖ။ ဏိ။ ၇၊၁၁၅; ဘ။ ဏိ။ ၈၊၈၁]!
ဘတ်ထေဓ သုတ်တဏ်တွ်တိ? ဘ်ဖဏ်တ်။ တေဏ ဟိ ဘဇိယဇူပ် ဖဂ်ဘူတ်ဏ်
ဘုပ်ဘ်ယ်တိ။

ဘဇိယဇူပကထ် ဏိဇ္ဇဇိတ်။

၇၉။ ဒုဘ်ဘသဖဓဂ်ဂ္ဂ

(၇၉၀) ၅။ ဘဇ်ဇွ် ဘဆုသယွ်တိကထ

၁၀၀။ ဘဇ်ဇွ် ဂ်ဖတ်ဂ်ဆုသယွ် ဘဇ်ဇံ ဂ်ဖတ်ဂပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ ဘဇ်ဇွ် ဂ်ဖတ်ဂ်ွ ဘဇ်ဇံ ဂ်ဖတ်ဂပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ... သွေမ ဂ်ဖတ်ဂ်ွ တံ ဂ်ဖတ်ဂပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ သွေမ ဂ်ဖတ်ဂ်ဆုသယွ် တံ ဂ်ဖတ်ဂပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ...။

ဘဇ်ဇွ် ပဌဆ်ဆုသယွ် ဘဇ်ဇံ ပဌဆပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ ဘဇ်ဇံ ပဌဆ် ဘဇ်ဇံ ပဌဆပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ... တဇ်ဇေမ ပဌဆ် တံ ပဌဆပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ သွေမ ပဌဆ်ဆုသယွ် တံ ပဌဆပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ...။

ဘဇ်ဇွ် ဖ်ဆဆုသယွ် ဘဇ်ဇံ ဖ်ဆပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ ဘဇ်ဇွ် ဖ်ဆွ် ဘဇ်ဇံ ဖ်ဆပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ... သွေမ ဖ်ဆွ် တံ ဖ်ဆပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ သွေမ ဖ်ဆဆုသယွ် တံ ဖ်ဆပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ...။

ဘဇ်ဇွ် ဝိဇ်ဇ်ဆုသယွ် ဘဇ်ဇံ ဝိဇ်ဇ်ပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ ဘဇ်ဇ ဝိဇ်ဇ် ဘဇ်ဇံ ဝိဇ်ဇ်ပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ... သ်မ ဝိဇ်ဇ် တံ ဝိဇ်ဇ်ပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ သွေမ ဝိဇ်ဇ်ဆုသယွ် တံ ဝိဇ်ဇ်ပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ...။

ဘဇ်ဇွ် မိပါက်ပါပ်ဆုသယွ် ဘဇ်ဇံ မိပါက်ပါပ်ပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ ဘဇ်ဇ မိပါက်ပါပ် ဘဇ်ဇံ မိပါက်ပါပ်ပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ... သ်မ မိပါက်ပါပ် တံ မိပါက်ပါပ်ပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ သွေမ မိပါက်ပါပ်ဆုသယွ် တံ မိပါက်ပါပ်ပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ...။

ဘဇ်ဇွ် ဘမတ်ဂ်ဆုသယွ် ဘဇ်ဇံ ဘမတ်ဂပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ ဘဇ်ဇွ် ဘမတ်ဂ်ွ ဘဇ်ဇံ ဘမတ်ဂပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ... သွေမ ဘမတ်ဂ်ွ တံ ဘမတ်ဂပတ်ယုဇ်ဇ်ဆဆ်တိ? ဘ်ဖာဏ်တ်။ သွေမ ဘမတ်ဂ်ဆုသယွ် တံ ဘမတ်ဂပတ်ယုဇ်ဇ်ဆဆ်တိ? ဟ ေဂမ် မတ်ာတပ်ပေ ...ပေ ...။

𑄃𑄐𑄴𑄐𑄮 𑄃𑄤𑄨𑄎𑄴𑄎𑅅𑄚𑄪𑄥𑄠𑄮 𑄃𑄐𑄴𑄐𑄁 𑄃𑄤𑄨𑄎𑄴𑄎𑅅𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄐𑄴𑄐𑅅 𑄃𑄤𑄨𑄎𑄴𑄎𑅅 𑄃𑄐𑄴𑄐𑄁 𑄃𑄤𑄨𑄎𑄴𑄎𑅅𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑅅𑄤 𑄃𑄤𑄨𑄎𑄴𑄎𑅅 𑄖𑄁 𑄃𑄤𑄨𑄎𑄴𑄎𑅅𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄳𑄤𑄬𑄤 𑄃𑄤𑄨𑄎𑄴𑄎𑅅𑄚𑄪𑄥𑄠𑄮 𑄖𑄁 𑄃𑄤𑄨𑄎𑄴𑄎𑅅𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄶𑄷𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄃𑄐𑄴𑄐𑄮 𑄃𑄚𑄪𑄥𑄠𑄮 𑄃𑄐𑄴𑄐𑄁 𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚’’𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄇𑄪𑄥𑄣𑅅𑄝𑄳𑄠𑅅𑄇𑄖𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄤𑄖𑄴𑄖𑄟𑅅𑄚𑄬 ‘‘𑄥𑅅𑄚𑄪𑄥𑄠𑄮’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 ‘‘𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑄨𑄖𑄮’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄐𑄴𑄐𑄮 𑄃𑄚𑄪𑄥𑄠𑄮 𑄃𑄐𑄴𑄐𑄁 𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄚𑄴𑄖𑄨𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄇𑄪𑄥𑄣𑅅𑄝𑄳𑄠𑅅𑄇𑄖𑄬 𑄌𑄨𑄖𑄴𑄖𑄬 𑄤𑄖𑄴𑄖𑄟𑅅𑄚𑄬 ‘‘𑄥𑄢𑅅𑄉𑄮’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 ‘‘𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑄨𑄖𑄮’’𑄖𑄨 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄐𑄴𑄐𑄮 𑄢𑅅𑄉𑄮 𑄃𑄐𑄴𑄐𑄁 𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄚𑄴𑄖𑄨𑅁

𑄃𑄐𑄴𑄐𑄮 𑄃𑄚𑄪𑄥𑄠𑄮𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄷𑄺𑅁 𑄌𑄪𑄘𑄴𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄺𑄷) 𑄼𑅁 𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄤𑄨𑄛𑄴𑄛𑄠𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨𑄇𑄗𑅅

𑄽𑄶𑄸𑅁 𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄤𑄨𑄛𑄴𑄛𑄠𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄢𑄫𑄛𑄁 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁 𑄌𑄇𑄴𑄈𑅅𑄠𑄖𑄚𑄁 ...𑄛𑄬... 𑄜𑄮𑄑𑄴𑄒𑄝𑄴𑄝𑅅𑄠𑄖𑄚𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄤𑄨𑄛𑄴𑄛𑄠𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄖𑄴𑄗𑄨 𑄥𑄢𑅅𑄉𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄘𑄮𑄥𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄟𑄮𑄦𑄁 𑄌𑄨𑄖𑄴𑄖𑄁 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄁𑄇𑄨𑄣𑄨𑄑𑄴𑄒𑄁 𑄌𑄨𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄃𑄖𑄴𑄗𑄨 𑄥𑄢𑅅𑄉𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄘𑄮𑄥𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄟𑄮𑄦𑄁 𑄌𑄨𑄖𑄴𑄖𑄁 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄁𑄇𑄨𑄣𑄨𑄑𑄴𑄒𑄁 𑄌𑄨𑄖𑄴𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄥𑄢𑅅𑄉𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄘𑄮𑄥𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄟𑄮𑄦𑄁 𑄌𑄨𑄖𑄴𑄖𑄁 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄴𑄖𑄛𑄴𑄛𑄁 𑄌𑄨𑄖𑄴𑄖𑄁 𑄥𑄁𑄇𑄨𑄣𑄨𑄑𑄴𑄒𑄁 𑄌𑄨𑄖𑄴𑄖𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄤𑄨𑄛𑄴𑄛𑄠𑄪𑄖𑄴𑄖’’𑄚𑄴𑄖𑄨𑅁

𑄛𑄢𑄨𑄠𑄪𑄑𑄴𑄒𑅅𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄤𑄨𑄛𑄴𑄛𑄠𑄪𑄖𑄴𑄖𑄚𑄴𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄷𑄺𑅁 𑄌𑄪𑄘𑄴𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄺𑄸) 𑄽𑅁 𑄛𑄢𑄨𑄠𑅅𑄛𑄚𑄴𑄚𑄇𑄗𑅅

၇၀၇။ ဏူပဏ်ဂွ် ဏူပဏ်တုံ ဘာဆုသေတိ, ဏူပဏ်တုပဏိယ်ပဏ်ဆွ်တိ? ဘာဖဏ်တိ။ သဖ်ပတ်တောသိယွ် ဘုပပတ်တောသိယွ် ၀ိဏ္ဍဏဒဖ်ဖသုဂဓိဟ်ဏွ်, သဖ်ပတ်တောသိယေဏ ၀ိတ်တောဏ ဘုပပတ်တောသိယေဏ ၀ိတ်တောဏ ၀ိဏ္ဍဏဒဖ်ဖသုဂဓိဟ်ဏောဏ ၀ိတ်တောဏ သဂဂတွ် သဂဇ္ဇတွ် သံသဏ္ဍဏွ် သဖ်ပယုတ်တွ် ဘောကုပ်ပ်ဒွ် ဘောကဏိဏ္ဍွ် ဘောကဗတ်ထုက်ဂွ် ဘောက်ဂဖ်ဖဏ္ဍွ်တိ? ဏ ဟေမံ ဗတ်တဗ္ဗေ ...ပေ... ဏဆု ဏ သဖ်ပတ်တောသိယွ် ဏ ဘုပပတ်တောသိယွ် ဏ ၀ိဏ္ဍဏဒဖ်ဖသုဂဓိဟ်ဏွ်, ဏ သဖ်ပတ်တောသိယေဏ ၀ိတ်တောဏ ဏ ဘုပပတ်တောသိယေဏ ၀ိတ်တောဏ ဏ ၀ိဏ္ဍဏဒဖ်ဖသုဂဓိဟ်ဏောဏ ၀ိတ်တောဏ သဂဂတွ် သဂဇ္ဇတွ် သံသဏ္ဍဏွ် သဖ်ပယုတ်တွ် ဘောကုပ်ပ်ဒွ် ဘောကဏိဏ္ဍွ် ဘောကဗတ်ထုက်ဂွ် ဘောက်ဂဖ်ဖဏ္ဍွ်တိ? ဘာဖဏ်တိ။ ဟဉ္စိ ဏ သဖ်ပတ်တောသိယွ် ဏ ဘုပပတ်တောသိယွ် ဏ ၀ိဏ္ဍဏဒဖ်ဖသုဂဓိဟ်ဏွ် ...ပေ... ဘောက်ဂဖ်ဖဏ္ဍွ်, ဏွ် ၀ ဗတ ဏေ ဗတ်တဗ္ဗေ – ''ဏူပဏ်ဂွ် ဏူပဏ်တုံ ဘာဆုသေတိ, ဏူပဏ်တုပဏိယ်ပဏ်ဆွ်''တိ ...ပေ...။

ဏူပဏ်ဂွ် ဏူပဏ်တုံ ဘာဆုသေတိ, ဏူပဏ်တုပဏိယ်ပဏ်ဆွ်တိ? ဘာဖဏ်တိ။ သဒ္ဒဏ်ဂွ် သဒ္ဒဏ်တုံ ဘာဆုသေတိ, သဒ္ဒဏ်တုပဏိယ်ပဏ်ဆွ်တိ? ဏ ဟေမံ ဗတ်တဗ္ဗေ ...ပေ... ဏူပဏ်ဂွ် ဏူပဏ်တုံ ဘာဆုသေတိ, ဏူပဏ်တုပဏိယ်ပဏ်ဆွ်တိ? ဘာဖဏ်တိ။ ဂဏ်ဒဏ်ဂွ် ...ပေ... ဏသဏ်ဂွ် ...ပေ... ဖွဋ္ဌဗ္ဗဏ်ဂွ် ဖွဋ္ဌဗ္ဗဏ်တုံ ဘာဆုသေတိ, ဖွဋ္ဌဗ္ဗဏ်တုပဏိယ်ပဏ်ဆွ်တိ? ဏ ဟေမံ ဗတ်တဗ္ဗေ ...ပေ...။

သဒ္ဒဏ်ဂွ် သဒ္ဒဏ်တုံ ဘာဆုသေတိ, ဏ ဗတ်တဗ္ဗံ – ''သဒ္ဒဏ်တုပဏိယ်ပဏ်ဆွ်''တိ? ဘာဖဏ်တိ။ ဏူပဏ်ဂွ် ဏူပဏ်တုံ ဘာဆုသေတိ, ဏ ဗတ်တဗ္ဗံ – ''ဏူပဏ်တုပဏိယ်ပဏ်ဆွ်''တိ? ဏ ဟေမံ ဗတ်တဗ္ဗေ ...ပေ... ဂဏ်ဒဏ်ဂွ် ...ပေ... ဏသဏ်ဂွ် ...ပေ... ဖွဋ္ဌဗ္ဗဏ်ဂွ် ဖွဋ္ဌဗ္ဗဏ်တုံ ဘာဆုသေတိ, ဏ ဗတ်တဗ္ဗံ – ''ဖဋ္ဌဗ္ဗဏ်တုပဏိယ်ပဏ်ဆွ်''တိ? ဘာဖဏ်တိ။ ဏူပဏ်ဂွ် ဏူပဏ်တုံ ဘာဆုသေတိ, ဏ ဗတ်တဗ္ဗံ – ''ဏူပဏ်တုပဏိယ်ပဏ်ဆွ်''တိ? ဏ ဟေမံ ဗတ်တဗ္ဗေ ...ပေ...။

၇၀၉။ ဘဏူပဏ်ဂွ် ဘဏူပဏ်တုံ ဘာဆုသေတိ, ဘဏူပဏ်တုပဏိယ်ပဏ်ဆွ်တိ? ဘာဖဏ်တိ။ သဖ်ပတ်တောသိယွ် ဘုပပတ်တောသိယွ် ၀ိဏ္ဍဏဒဖ်ဖသုဂဓိဟ်ဏွ်, သဖ်ပတ်တောသိယေဏ ၀ိတ်တောဏ ဘုပပတ်တောသိယေဏ ၀ိတ်တောဏ ၀ိဏ္ဍဏဒဖ်ဖသုဂဓိဟ်ဏောဏ ၀ိတ်တောဏ သဂဂတွ် သဂဇ္ဇတွ် သံသဏ္ဍဏွ် သဖ်ပယုတ်တွ် ဘောကုပ်ပ်ဒွ် ဘောကဏိဏ္ဍွ် ဘောကဗတ်ထုက်ဂွ် ဘောက်ဂဖ်ဖဏ္ဍွ်တိ? ဏ ဟေမံ ဗတ်တဗ္ဗေ ...ပေ...။ ဏဆု ဏ သဖ်ပတ်တောသိယွ် ဏ ဘုပပတ်တောသိယွ် ဏ ၀ိဏ္ဍဏဒဖ်ဖသုဂဓိဟ်ဏွ်, ဏ သဖ်ပတ်တောသိယေဏ ၀ိတ်တောဏ ...ပေ... ဘောက်ဂဖ်ဖဏ္ဍွ်တိ? ဘာဖဏ်တိ။ ဟဉ္စိ ဏ သဖ်ပတ်တောသိယွ် ဏ

ဘူပပတ်တေသိယွ ...ပေ... ဘောက်ဇဆဲဖော့, ဏွ် ၁ မတ ဇေ မတ်တဗ်ဗေ –
‘‘ဘဇူပဏ်ဂွ ဘဇူပဇ်တုံ ဘဆုသေတိ, ဘဇူပဇ်တုပဇိယ်ပဏ်ဏွ’’တိ၊

ဘဇူပဏ်ဂွ ဘဇူပဇ်တုံ ဘဆုသေတိ, ဘဇူပဇ်တုပဇိယ်ပဏ်ဏွတိ ? ဘ်ဖဏ်တ်၊ သဘ်ဘဏ်ဂွ သဘ်ဘဇ်တုံ ဘဆုသေတိ, သဘ်ဘဇ်တုပဇိယ်ပဏ်ဏွတိ ? ဏ ဟေမဲ မတ်တဗ်ဗေ ...ပေ... ဘဇူပဏ်ဂွ ဘဇူပဇ်တုံ ဘဆုသေတိ, ဘဇူပဇ်တုပဇိယ်ပဏ်ဏွတိ ? ဘ်ဖဏ်တ်၊ ဂဏ်ဒဏ်ဂွ ...ပေ... ဇသဏ်ဂွ ...ပေ... ဖွဋ်ဇဗ်ဗဏ်ဂွ ဖွဋ်ဇဗ်ဗဇ်တုံ ဘဆုသေတိ, ဖွဋ်ဇဗ်ဗဇ်တုပဇိယ်ပဏ်ဏွတိ ? ဏ ဟေမဲ မတ်တဗ်ဗေ ...ပေ...၊

သဘ်ဘဏ်ဂွ သဘ်ဘဇ်တုံ ဘဆုသေတိ, ဏ မတ်တဗ်ဗံ – ‘‘သဘ်ဘဇ်တုပဇိယ်ပဏ်ဏွ’’တိ ? ဘ်ဖဏ်တ်၊ ဘဇူပဏ်ဂွ ဘဇူပဇ်တုံ ဘဆုသေတိ, ဏ မတ်တဗ်ဗံ – ‘‘ဘဇူပဇ်တုပဇိယ်ပဏ်ဏွ’’တိ, ဏ ဟေမဲ မတ်တဗ်ဗေ ...ပေ... ဂဏ်ဒဏ်ဂွ ...ပေ... ဇသဏ်ဂွ ...ပေ... ဖွဋ်ဇဗ်ဗဏ်ဂွ ဖွဋ်ဇဗ်ဗဇ်တုံ ဘဆုသေတိ, ဏ မတ်တဗ်ဗံ – ‘‘ဖဋ်ဇဗ်ဗဇ်တုပဇိယ်ပဏ်ဏွ’’တိ ? ဘ်ဖဏ်တ်၊ ဘဇူပဏ်ဂွ ဘဇူပဇ်တုံ ဘဆုသေတိ, ဏ မတ်တဗ်ဗံ – ‘‘ဘဇူပဇ်တုပဇိယ်ပဏ်ဏွ’’တိ ? ဏ ဟေမဲ မတ်တဗ်ဗေ ...ပေ...၊

၇၀၁၊ ဏ မတ်တဗ်ဗံ – ‘‘ဇူပဏ်ဂွ ဇူပဇ်တုံ ဘဆုသေတိ ဇူပဇ်တုပဇိယ်ပဏ်ဏွ, ဘဇူပဏ်ဂွ ဘဇူပဇ်တုံ ဘဆုသေတိ ဘဇူပဇ်တုပဇိယ်ပဏ်ဏွ’’တိ ? ဘ်ဖဏ်တ်၊ ဏဆု က်ဖဏ်ဂွ က်ဖဇ်တုံ ဘဆုသေတိ, က်ဖဇ်တုပဇိယ်ပဏ်ဏွတိ ? ဘ်ဖဏ်တ်၊ ဟဗ်ဘိ က်ဖဏ်ဂွ က်ဖဇ်တုံ ဘဆုသေတိ က်ဖဇ်တုပဇိယ်ပဏ်ဏွ, တေဏ မတ ဇေ မတ်တဗ်ဗေ – ‘‘ဇူပဏ်ဂွ ဇူပဇ်တုံ ဘဆုသေတိ ဇူပဇ်တုပဇိယ်ပဏ်ဏွ, ဘဇူပဏ်ဂွ ဘဇူပဇ်တုံ ဘဆုသေတိ ဘဇူပဇ်တုပဇိယ်ပဏ်ဏွ’’တိ၊

ပဇိယ်ပဏ်ဏကတ် ဏိဋ်ဇိတ်၊

၇၉၊ ဒုဘ်ဘသဖမဂ်ဂွ

(၇၉၇) ၈၊ ဘဗ္ဗကတကတ်

၇၀၈၊ ဘိဋ်ဇိဂတ် ဘဗ္ဗကတဏ်တိ ? ဘ်ဖဏ်တ်၊ မိပ်က်ဗ္ဗကတ် က်ဇိယ်ဗ္ဗကတ် ဇူပ် ဏိဗ်ဗ်ဏ် ၁က်ဂ်ယတဏ် ...ပေ... ဖွဋ်ဇဗ်ဗယတဏဏ်တိ ? ဏ ဟေမဲ မတ်တဗ်ဗေ ...ပေ... ဘိဋ်ဇိဂတ် ဘဗ္ဗကတဏ်တိ ? ဘ်ဖဏ်တ်၊

ဒိဋ္ဌိဂတသမ္ပယုတ္တော ဖဿော အဗျာကတောတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...
ဒိဋ္ဌိဂတံ အဗျာကတန္တိ? အာမန္တာ। ဒိဋ္ဌိဂတသမ္ပယုတ္တာ ဝေဒနာ ...ပေ...
သညာ ...ပေ... စေတနာ ...ပေ... စိတ္တံ အဗျာကတန္တိ? န ဟေဝံ
ဝတ္တဗ္ဗေ ...ပေ...।

ဒိဋ္ဌိဂတသမ္ပယုတ္တော ဖဿော အကုသလောတိ? အာမန္တာ। ဒိဋ္ဌိဂတံ
အကုသလန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ဒိဋ္ဌိဂတသမ္ပယုတ္တာ ဝေဒနာ
သညာ စေတနာ စိတ္တံ အကုသလန္တိ? အာမန္တာ। ဒိဋ္ဌိဂတံ အကုသလန္တိ? န
ဟေဝံ ဝတ္တဗ္ဗေ ...ပေ...।

१०७। ဒိဋ္ဌိဂတံ အဗျာကတန္တိ? အာမန္တာ। အဖလံ အဝိပါကန္တိ? န ဟေဝံ
ဝတ္တဗ္ဗေ ...ပေ... နနု သဖလံ သဝိပါကန္တိ? အာမန္တာ। ဟဉ္စိ သဖလံ
သဝိပါကံ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ဒိဋ္ဌိဂတံ အဗျာကတ’’န္တိ।

ဒိဋ္ဌိဂတံ အဗျာကတန္တိ? အာမန္တာ। နနု မိစ္ဆာဒိဋ္ဌိပရမာနိ ဝဇ္ဇာနိ
[အင်္ဂုတ္တရနိကာယေ] ဝုတ္တာနိ ဘဂဝတာတိ? အာမန္တာ। ဟဉ္စိ
မိစ္ဆာဒိဋ္ဌိပရမာနိ ဝဇ္ဇာနိ ဝုတ္တာနိ ဘဂဝတာ, နော စ ဝတ ရေ ဝတ္တဗ္ဗေ –
‘‘ဒိဋ္ဌိဂတံ အဗျာကတ’’န္တိ।

ဒိဋ္ဌိဂတံ အဗျာကတန္တိ? အာမန္တာ। နနု ဝုတ္တံ ဘဂဝတာ –
‘‘မိစ္ဆာဒိဋ္ဌိ ဟိ, ဘိက္ခဝေ, အကုသလာ [အကုသလံ (မ। နိ। २।७३९)], သမ္မာဒိဋ္ဌိ
ကုသလာ’’ [ကုသလံ (မ। နိ। २।७०९)] တိ [မ। နိ। २।७३९]! အတ္ထေဝ သုတ္တန္တောတိ?
အာမန္တာ। တေန ဟိ န ဝတ္တဗ္ဗံ – ‘‘ဒိဋ္ဌိဂတံ အဗျာကတ’’န္တိ।

ဒိဋ္ဌိဂတံ အဗျာကတန္တိ? အာမန္တာ। နနု ဝုတ္တံ ဘဂဝတာ –
‘‘မိစ္ဆာဒိဋ္ဌိကဿ ခေါ အဟံ, ပုဏ္ဏ, ဒွိန္နံ ဂတီနံ အညတရံ ဂတိံ ဝဒါမိ – နိရယံ
ဝါ တိရစ္ဆာနယောနိံ ဝါ’’တိ [မ। နိ। २।१०७]! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ।
တေန ဟိ န ဝတ္တဗ္ဗံ – ‘‘ဒိဋ္ဌိဂတံ အဗျာကတ’’န္တိ।

१०८। န ဝတ္တဗ္ဗံ – ‘‘ဒိဋ္ဌိဂတံ အဗျာကတ’’န္တိ? အာမန္တာ। နနု ဝုတ္တံ
ဘဂဝတာ – ‘‘‘သဿတော လောကော’တိ ခော, ဝစ္ဆ, အဗျာကတမေတံ, ‘အသဿတော လောကော’တိ
ခော, ဝစ္ဆ, အဗျာကတမေတံ, ‘အန္တဝါ လောကော’တိ ခော, ဝစ္ဆ, အဗျာကတမေတံ,
‘အနန္တဝါ လောကော’တိ ခော, ဝစ္ဆ ...ပေ... ‘တံ ဇီဝံ တံ သရီရ’န္တိ ခော,
ဝစ္ဆ ...ပေ... ‘အညံ ဇီဝံ အညံ သရီရ’န္တိ ခော, ဝစ္ဆ ...ပေ... ‘ဟောတိ

တထာဂတော ပရံ မရဏာ'တိ ပိ, ဧဝမ္ပိ ...ပေ... 'န ဟောတိ တထာဂတော ပရံ မရဏာ'တိ ပိ, ဧဝမ္ပိ ...ပေ... 'ဟောတိ စ န စ ဟောတိ တထာဂတော ပရံ မရဏာ'တိ ပိ, ဧဝမ္ပိ ...ပေ... 'နေဝ ဟောတိ န န ဟောတိ တထာဂတော ပရံ မရဏာ'တိ ပိ, ဧဝမ္ပိ, အဗျာကတမေတ''န္တိ [သံ။ နိ။ ၄။၄၁၆, ထောကံ ပန ဝိသဒိသံ]! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ ဒိဋ္ဌိဂတံ အဗျာကတန္တိ။

ဒိဋ္ဌိဂတံ အဗျာကတန္တိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ''မိစ္ဆာဒိဋ္ဌိကဿ, ဘိက္ခဝေ, ပုရိသပုဂ္ဂလဿ ယဉ္စေဝ ကာယကမ္မံ ယထာဒိဋ္ဌိသမတ္တံ သမာဒိန္နံ, ယဉ္စ ဝစီကမ္မံ ...ပေ... ယဉ္စ မနောကမ္မံ, ယာ စ စေတနာ, ယာ စ ပတ္ထနာ, ယော စ ပဏိဓိ, ယေ စ သင်္ခါရာ, သဗ္ဗေ တေ ဓမ္မာ အနိဋ္ဌာယ အကန္တာယ အမနာပါယ အဟိတာယ ဒုက္ခာယ သံဝတ္တန္တီ''တိ [အ။ နိ။ ၁။၃၀၉]! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ န ဝတ္တဗ္ဗံ – ''ဒိဋ္ဌိဂတံ အဗျာကတ''န္တိ။

အဗျာကတကထာ နိဋ္ဌိတာ။

၁၄။ စုဒ္ဒသမဝဂ္ဂေါ

(၁၄၄) ၉။ အပရိယာပန္နကထာ

၇၆၉။ ဒိဋ္ဌိဂတံ အပရိယာပန္နန္တိ? အာမန္တာ။ မဂ္ဂေါ ဖလံ နိဗ္ဗာနံ, သောတာပတ္တိမဂ္ဂေါ သောတာပတ္တိဖလံ, သကဒါဂါမိမဂ္ဂေါ သကဒါဂါမိဖလံ, အနာဂါမိမဂ္ဂေါ အနာဂါမိဖလံ, အရဟတ္တမဂ္ဂေါ အရဟတ္တဖလံ, သတိပဋ္ဌာနံ သမ္မပ္ပဓာနံ ဣဒ္ဓိပါဒေါ ဣန္ဒြိယံ ဗလံ ဗောဇ္ဈင်္ဂေါတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၇၇၀။ န ဝတ္တဗ္ဗံ – ''ဒိဋ္ဌိဂတံ အပရိယာပန္န''န္တိ? အာမန္တာ။ ပုထုဇ္ဇနော ''ကာမေသု ဝီတရာဂေါ''တိ ဝတ္တဗ္ဗောတိ? အာမန္တာ။ ''ဝိဂတဒိဋ္ဌိကော''တိ ဝတ္တဗ္ဗောတိ? န ဟေဝံ ဝတ္တဗ္ဗေ။ တေန ဟိ ဒိဋ္ဌိဂတံ အပရိယာပန္နန္တိ။

အပရိယာပန္နကထာ နိဋ္ဌိတာ။

စုဒ္ဒသမဝဂ္ဂေါ။

တဿုဒ္ဒါနံ –

𑄃𑄇𑄪𑄥𑄣𑄟𑄫𑄣𑄁 𑄛𑄑𑄨𑄥𑄚𑄳𑄘𑄦𑄖𑄨 𑄇𑄪𑄥𑄣𑄟𑄫𑄣𑄁, 𑄇𑄪𑄥𑄣𑄟𑄫𑄣𑄁 𑄛𑄑𑄨𑄥𑄚𑄳𑄘𑄦𑄖𑄨 𑄃𑄇𑄪𑄥𑄣𑄟𑄫𑄣𑄁, 𑄥𑅄𑅅𑄡𑄖𑄚𑄁 𑄃𑄛𑄪𑄝𑄳𑄝𑅅𑄌𑄢𑄨𑄟𑄁, 𑄃𑄢𑄨𑄡𑄢𑄫𑄛𑄁 𑄟𑄦𑅅𑄞𑄫𑄖𑅅𑄚𑄁 𑄅𑄛𑅅𑄘𑅅𑄡, 𑄥𑄳𑄤𑄬𑄤 𑄃𑄚𑄪𑄥𑄡𑄮 𑄖𑄁 𑄛𑄢𑄨𑄡𑄪𑄑𑄳𑄒𑅅𑄚𑄁, 𑄛𑄢𑄨𑄡𑄪𑄑𑄳𑄒𑅅𑄚𑄁 𑄌𑄨𑄖𑄳𑄖𑄤𑄨𑄛𑄳𑄛𑄡𑄪𑄖𑄳𑄖𑄁, 𑄡𑄗𑅅𑄙𑅅𑄖𑄪 𑄖𑄐𑄳𑄌𑄬𑄤 𑄃𑄚𑄪𑄥𑄬𑄖𑄨, 𑄘𑄨𑄑𑄳𑄒𑄨𑄉𑄖𑄁 𑄃𑄝𑄳𑄡𑅅𑄇𑄖𑄁, 𑄘𑄨𑄑𑄳𑄒𑄨𑄉𑄖𑄁 𑄃𑄛𑄢𑄨𑄡𑅅𑄛𑄚𑄳𑄚𑄚𑄳𑄖𑄨𑅁

𑄷𑄻𑅁 𑄛𑄐𑄳𑄌𑄘𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄺𑄻) 𑄷𑅁 𑄛𑄌𑄳𑄌𑄡𑄖𑅅𑄇𑄗𑅅

𑄽𑄷𑄷𑅁 𑄛𑄌𑄳𑄌𑄡𑄖𑅅 𑄤𑄤𑄖𑄳𑄗𑄨𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄩𑄟𑄁𑄥𑅅 𑄦𑄬𑄖𑄪, 𑄥𑅅 𑄌 𑄃𑄙𑄨𑄛𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄤𑄩𑄟𑄁𑄥𑅅 𑄦𑄬𑄖𑄪, 𑄥𑅅 𑄌 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄦𑄬𑄖𑄪𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮, 𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄍𑄚𑄳𑄘𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄍𑄚𑄳𑄘𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮, 𑄥𑄦𑄎𑅅𑄖𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮’’𑄖𑄨𑅁

𑄽𑄷𑄸𑅁 𑄚𑄚𑄪 𑄤𑄩𑄢𑄨𑄡𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄤𑄩𑄢𑄨𑄡𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮, 𑄥𑄦𑄎𑅅𑄖𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄤𑄩𑄢𑄨𑄡𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄳𑄌 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄤𑄩𑄢𑄨𑄡𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄳𑄌 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮, 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄤𑄩𑄢𑄨𑄡𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄳𑄌 𑄟𑄉𑄳𑄉𑄋𑄳𑄉𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄤𑄩𑄢𑄨𑄡𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄳𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄳𑄌 𑄟𑄉𑄳𑄉𑄋𑄳𑄉𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮, 𑄟𑄉𑄳𑄉𑄛𑄌𑄳𑄌𑄡𑄬𑄚 𑄛𑄌𑄳𑄌𑄡𑄮’’𑄖𑄨𑅁

𑄷𑄽𑄽𑅁 𑄚𑄚𑄪 𑄌𑄨𑄖𑄴𑄖𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄌𑄨𑄖𑄴𑄖𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮, 𑄥𑄦𑄎𑅅𑄖𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄌𑄨𑄖𑄴𑄖𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄥𑄮 𑄌 𑄃𑅅𑄦𑅅𑄢𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄌𑄨𑄖𑄴𑄖𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄥𑄮 𑄌 𑄃𑅅𑄦𑅅𑄢𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮, 𑄃𑅅𑄦𑅅𑄢𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄌𑄨𑄖𑄴𑄖𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄴𑄌 𑄄𑄚𑄴𑄘𑄴𑄢𑄨𑄡𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄌𑄨𑄖𑄴𑄖𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄴𑄌 𑄄𑄚𑄴𑄘𑄴𑄢𑄨𑄡𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮, 𑄄𑄚𑄴𑄘𑄴𑄢𑄨𑄡𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮’’𑄖𑄨𑅁

𑄷𑄽𑄾𑅁 𑄚𑄚𑄪 𑄤𑄩𑄟𑄁𑄥𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑄩𑄟𑄁𑄥𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮, 𑄥𑄦𑄎𑅅𑄖𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄤𑄩𑄟𑄁𑄥𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄴𑄌 𑄄𑄚𑄴𑄘𑄴𑄢𑄨𑄡𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑄩𑄟𑄁𑄥𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄴𑄌 𑄄𑄚𑄴𑄘𑄴𑄢𑄨𑄡𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮, 𑄄𑄚𑄴𑄘𑄴𑄢𑄨𑄡𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄤𑄩𑄟𑄁𑄥𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄴𑄌 𑄟𑄉𑄴𑄉𑄋𑄴𑄉𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄤𑄩𑄟𑄁𑄥𑅅𑄙𑄨𑄛𑄖𑄨 𑄥𑄦𑄎𑅅𑄖𑅅𑄚𑄁 𑄙𑄟𑄴𑄟𑅅𑄚𑄁 𑄃𑄙𑄨𑄛𑄖𑄨, 𑄖𑄐𑄴𑄌 𑄟𑄉𑄴𑄉𑄋𑄴𑄉𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮, 𑄟𑄉𑄴𑄉𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮’’𑄖𑄨𑅁

𑄷𑄽𑄿𑅁 𑄚𑄚𑄪 𑄃𑄢𑄨𑄡𑄁 𑄙𑄟𑄴𑄟𑄁 𑄉𑄢𑄪𑄁 𑄇𑄖𑄴𑄤𑅅 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨 𑄛𑄌𑄴𑄌𑄤𑄬𑄇𑄴𑄈𑄕𑅅, 𑄖𑄥𑄴𑄥𑅅𑄢𑄟𑄴𑄟𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄢𑄨𑄡𑄁 𑄙𑄟𑄴𑄟𑄁 𑄉𑄢𑄪𑄁 𑄇𑄖𑄴𑄤𑅅 𑄅𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨 𑄛𑄌𑄴𑄌𑄤𑄬𑄇𑄴𑄈𑄕𑅅, 𑄖𑄥𑄴𑄥𑅅𑄢𑄟𑄴𑄟𑄕𑄁, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄃𑄙𑄨𑄛𑄖𑄨𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮, 𑄃𑅅𑄢𑄟𑄴𑄟𑄕𑄛𑄌𑄴𑄌𑄡𑄬𑄚 𑄛𑄌𑄴𑄌𑄡𑄮’’𑄖𑄨𑅁

၇၁၆။ နနု ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော, သော စ အာသေဝနန္တိ? အာမန္တာ။ ဟဉ္စိ ပုရိမာ ပုရိမာ ကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော, သော စ အာသေဝနံ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''အနန္တရပစ္စယေန ပစ္စယော, အာသေဝနပစ္စယေန ပစ္စယော''တိ။

နနု ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော, သော စ အာသေဝနန္တိ? အာမန္တာ။ ဟဉ္စိ ပုရိမာ ပုရိမာ အကုသလာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော, သော စ အာသေဝနံ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''အနန္တရပစ္စယေန ပစ္စယော, အာသေဝနပစ္စယေန ပစ္စယော''တိ။

နနု ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော, သော စ အာသေဝနန္တိ? အာမန္တာ။ ဟဉ္စိ ပုရိမာ ပုရိမာ ကိရိယာဗျာကတာ ဓမ္မာ ပစ္ဆိမာနံ ပစ္ဆိမာနံ ကိရိယာဗျာကတာနံ ဓမ္မာနံ အနန္တရပစ္စယေန ပစ္စယော, သော စ အာသေဝနံ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''အနန္တရပစ္စယေန ပစ္စယော, အာသေဝနပစ္စယေန ပစ္စယော''တိ။

၇၁၇။ န ဝတ္တဗ္ဗံ – ''ပစ္စယတာ ဝဝတ္ထိတာ''တိ? အာမန္တာ။ ဟေတုပစ္စယေန ပစ္စယော ဟောတိ, အာရမ္မဏပစ္စယေန ပစ္စယော ဟောတိ, အနန္တရပစ္စယေန ပစ္စယော ဟောတိ, သမနန္တရပစ္စယေန ပစ္စယော ဟောတီတိ? န ဟေဝံ ဝတ္တဗ္ဗေ။ တေန ဟိ ပစ္စယတာ ဝဝတ္ထိတာတိ။

ပစ္စယတာကထာ နိဋ္ဌိတာ။

၁၅။ ပန္နရသမဝဂ္ဂေါ

(၁၄၆) ၂။ အညမညပစ္စယကထာ

၇၁၈။ အဝိဇ္ဇာပစ္စယာဝ သင်္ခါရာ, န ဝတ္တဗ္ဗံ – ''သင်္ခါရပစ္စယာပိ အဝိဇ္ဇာ''တိ? အာမန္တာ။ နနု အဝိဇ္ဇာ သင်္ခါရေန သဟဇာတာတိ? အာမန္တာ။ ဟဉ္စိ အဝိဇ္ဇာ သင်္ခါရေန သဟဇာတာ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''အဝိဇ္ဇာပစ္စယာပိ သင်္ခါရာ, သင်္ခါရပစ္စယာပိ အဝိဇ္ဇာ''တိ။

𑄖𑄕𑄳𑄦𑄧𑄛𑄌𑄳𑄌𑄡𑄧𑄤 𑄃𑄪𑄛𑄧𑄘𑄧𑄚𑄁, 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄪𑄛𑄧𑄘𑄧𑄚𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄖𑄕𑄳𑄦𑄧’’𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄚𑄚𑄪 𑄖𑄕𑄳𑄦𑄧 𑄃𑄪𑄛𑄧𑄘𑄧𑄚𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄦𑄐𑄳𑄌𑄨 𑄖𑄕𑄳𑄦𑄧 𑄃𑄪𑄛𑄧𑄘𑄧𑄚𑄬𑄚 𑄥𑄋𑄳𑄉𑄦𑄨𑄖𑄧, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄖𑄕𑄳𑄦𑄧𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄃𑄪𑄛𑄧𑄘𑄧𑄚𑄁, 𑄃𑄪𑄛𑄧𑄘𑄧𑄚𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄖𑄕𑄳𑄦𑄧’’𑄖𑄨𑅁

𑄽𑄷𑄿𑅁 ‘‘𑄎𑄢𑄧𑄟𑄢𑄕𑄛𑄌𑄳𑄌𑄡𑄧, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄎𑄧𑄖𑄨, 𑄎𑄧𑄖𑄨𑄛𑄌𑄳𑄌𑄡𑄧 𑄞𑄤𑄮’’𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄚𑄖𑄳𑄗𑄨𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄤𑄨𑄎𑄳𑄎𑄧𑄛𑄌𑄳𑄌𑄡𑄧𑄤 𑄥𑄋𑄳𑄈𑄧𑄢𑄧, 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄋𑄳𑄈𑄧𑄢𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄃𑄤𑄨𑄎𑄳𑄎𑄧’’𑄖𑄨𑅁 𑄖𑄕𑄳𑄦𑄧𑄛𑄌𑄳𑄌𑄡𑄧𑄤 𑄃𑄪𑄛𑄧𑄘𑄧𑄚𑄁, 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄪𑄛𑄧𑄘𑄧𑄚𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄖𑄕𑄳𑄦𑄧’’𑄖𑄨𑅁

‘‘𑄤𑄨𑄐𑄳𑄐𑄧𑄕𑄛𑄌𑄳𑄌𑄡𑄧, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄚𑄧𑄟𑄢𑄫𑄛𑄁, 𑄚𑄧𑄟𑄢𑄫𑄛𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄤𑄨𑄐𑄳𑄐𑄧𑄕’’𑄚𑄳𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄸𑅁𑄻𑄾, 𑄗𑄮𑄇𑄁 𑄛𑄚 𑄤𑄨𑄥𑄘𑄨𑄥𑄁] – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄤𑄨𑄎𑄳𑄎𑄧𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄥𑄋𑄳𑄈𑄧𑄢𑄧, 𑄥𑄋𑄳𑄈𑄧𑄢𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄃𑄤𑄨𑄎𑄳𑄎𑄧; 𑄖𑄕𑄳𑄦𑄧𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄃𑄪𑄛𑄧𑄘𑄧𑄚𑄁, 𑄃𑄪𑄛𑄧𑄘𑄧𑄚𑄛𑄌𑄳𑄌𑄡𑄧𑄛𑄨 𑄖𑄕𑄳𑄦𑄧𑄖𑄨𑅁

𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄛𑄌𑄳𑄌𑄡𑄇𑄗𑄧 𑄚𑄨𑄑𑄳𑄒𑄨𑄖𑄧𑅁

𑄷𑄻𑅁 𑄛𑄚𑄳𑄚𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄺𑄽) 𑄹𑅁 𑄃𑄘𑄳𑄙𑄧𑄇𑄗𑄧

𑄽𑄸𑄶𑅁 𑄃𑄘𑄳𑄙𑄧 𑄛𑄢𑄨𑄚𑄨𑄛𑄳𑄜𑄚𑄳𑄚𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄢𑄫𑄛𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑄧 ...𑄛𑄬... 𑄥𑄐𑄳𑄐𑄧 ...𑄛𑄬... 𑄥𑄋𑄳𑄈𑄧𑄢𑄧 ...𑄛𑄬... 𑄤𑄨𑄐𑄳𑄐𑄧𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄮 𑄃𑄘𑄳𑄙𑄧 𑄛𑄢𑄨𑄚𑄨𑄛𑄳𑄜𑄚𑄳𑄚𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄢𑄫𑄛𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑄧 ...𑄛𑄬... 𑄥𑄐𑄳𑄐𑄧 ...𑄛𑄬... 𑄥𑄋𑄳𑄈𑄧𑄢𑄧 ...𑄛𑄬... 𑄤𑄨𑄐𑄳𑄐𑄧𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄚𑄧𑄉𑄖𑄮 𑄃𑄘𑄳𑄙𑄧 𑄛𑄢𑄨𑄚𑄨𑄛𑄳𑄜𑄚𑄳𑄚𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄢𑄫𑄛𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑄧 ...𑄛𑄬... 𑄥𑄐𑄳𑄐𑄧 ...𑄛𑄬... 𑄥𑄋𑄳𑄈𑄧𑄢𑄧 ...𑄛𑄬... 𑄤𑄨𑄐𑄳𑄐𑄧𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄮 𑄃𑄘𑄳𑄙𑄧 𑄛𑄢𑄨𑄚𑄨𑄛𑄳𑄜𑄚𑄳𑄚𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄢𑄫𑄛𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑄧 ...𑄛𑄬... 𑄥𑄐𑄳𑄐𑄧 ...𑄛𑄬... 𑄥𑄋𑄳𑄈𑄧𑄢𑄧 ...𑄛𑄬... 𑄤𑄨𑄐𑄳𑄐𑄧𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑅁

𑄃𑄖𑄩𑄖𑄁 𑄢𑄫𑄛𑄁 𑄤𑄬𑄘𑄚𑅅 𑄥𑄐𑄴𑄐𑅅 𑄥𑄋𑄴𑄈𑅅𑄢𑅅 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄃𑄖𑄩𑄖𑄮 𑄃𑄘𑄴𑄙𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄩𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄚𑅅𑄉𑄖𑄁 𑄢𑄫𑄛𑄁 𑄤𑄬𑄘𑄚𑅅 𑄥𑄐𑄴𑄐𑅅 𑄥𑄋𑄴𑄈𑅅𑄢𑅅 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄃𑄚𑅅𑄉𑄖𑄮 𑄃𑄘𑄴𑄙𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄚𑅅𑄉𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄢𑄫𑄛𑄁 𑄤𑄬𑄘𑄚𑅅 𑄥𑄐𑄴𑄐𑅅 𑄥𑄋𑄴𑄈𑅅𑄢𑅅 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄁 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄮 𑄃𑄘𑄴𑄙𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄮 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄩𑄖𑅅 𑄛𑄐𑄴𑄌𑄇𑄴𑄈𑄚𑄴𑄙𑅅 𑄃𑄖𑄩𑄖𑄮 𑄃𑄘𑄴𑄙𑅅, 𑄃𑄚𑅅𑄉𑄖𑅅 𑄛𑄐𑄴𑄌𑄇𑄴𑄈𑄚𑄴𑄙𑅅 𑄃𑄚𑅅𑄉𑄖𑄮 𑄃𑄘𑄴𑄙𑅅, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑅅 𑄛𑄐𑄴𑄌𑄇𑄴𑄈𑄚𑄴𑄙𑅅 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄮 𑄃𑄘𑄴𑄙𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄐𑄴𑄌𑄘𑄴𑄙𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄩𑄖𑅅𑄚𑄨 𑄘𑄴𑄤𑅅𑄘𑄥𑅅𑄠𑄖𑄚𑅅𑄚𑄨 𑄃𑄖𑄩𑄖𑄮 𑄃𑄘𑄴𑄙𑅅, 𑄃𑄚𑅅𑄉𑄖𑅅𑄚𑄨 𑄘𑄴𑄤𑅅𑄘𑄥𑅅𑄠𑄖𑄚𑅅𑄚𑄨 𑄃𑄚𑅅𑄉𑄖𑄮 𑄃𑄘𑄴𑄙𑅅, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑅅𑄚𑄨 𑄘𑄴𑄤𑅅𑄘𑄥𑅅𑄠𑄖𑄚𑅅𑄚𑄨 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄮 𑄃𑄘𑄴𑄙𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄘𑄴𑄤𑅅𑄘𑄥𑄘𑄴𑄙𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄩𑄖𑅅 𑄃𑄑𑄴𑄒𑅅𑄢𑄥 𑄙𑅅𑄖𑄪𑄠𑄮 𑄃𑄖𑄩𑄖𑄮 𑄃𑄘𑄴𑄙𑅅, 𑄃𑄚𑅅𑄉𑄖𑅅 𑄃𑄑𑄴𑄒𑅅𑄢𑄥 𑄙𑅅𑄖𑄪𑄠𑄮 𑄃𑄚𑅅𑄉𑄖𑄮 𑄃𑄘𑄴𑄙𑅅, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑅅 𑄃𑄑𑄴𑄒𑅅𑄢𑄥 𑄙𑅅𑄖𑄪𑄠𑄮 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄮 𑄃𑄘𑄴𑄙𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄌𑄖𑄪𑄛𑄐𑄴𑄐𑅅𑄥𑄘𑄴𑄙𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄩𑄖𑅅𑄚𑄨 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄚𑄴𑄘𑄴𑄢𑄨𑄠𑅅𑄚𑄨 𑄃𑄖𑄩𑄖𑄮 𑄃𑄘𑄴𑄙𑅅, 𑄃𑄚𑅅𑄉𑄖𑅅𑄚𑄨 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄚𑄴𑄘𑄴𑄢𑄨𑄠𑅅𑄚𑄨 𑄃𑄚𑅅𑄉𑄖𑄮 𑄃𑄘𑄴𑄙𑅅, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑅅𑄚𑄨 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄚𑄴𑄘𑄴𑄢𑄨𑄠𑅅𑄚𑄨 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄮 𑄃𑄘𑄴𑄙𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄍𑄥𑄑𑄴𑄒𑄨𑄘𑄴𑄙𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄷𑄸𑄺𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄃𑄘𑄴𑄙𑅅 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄮’𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄖𑄩𑄕𑄨𑄟𑅅𑄚𑄨, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄇𑄗𑅅𑄤𑄖𑄴𑄗𑄫𑄚𑄨! 𑄇𑄖𑄟𑅅𑄚𑄨 𑄖𑄩𑄕𑄨? 𑄃𑄖𑄩𑄖𑄁 𑄤𑅅, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄘𑄴𑄙𑅅𑄚𑄁 𑄃𑅅𑄢𑄝𑄴𑄞 𑄇𑄗𑄁 𑄇𑄗𑄬𑄠𑄴𑄠 – ‘𑄆𑄤𑄁 𑄃𑄦𑄮𑄥𑄨 𑄃𑄖𑄩𑄖𑄟𑄘𑄴𑄙𑅅𑄚’𑄚𑄴𑄖𑄨; 𑄃𑄚𑅅𑄉𑄖𑄁 𑄤𑅅, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄘𑄴𑄙𑅅𑄚𑄁 𑄃𑅅𑄢𑄝𑄴𑄞 𑄇𑄗𑄁 𑄇𑄗𑄬𑄠𑄴𑄠 – ‘𑄆𑄤𑄁 𑄞𑄤𑄨𑄥𑄴𑄥𑄖𑄨 𑄃𑄚𑅅𑄉𑄖𑄟𑄘𑄴𑄙𑅅𑄚’𑄚𑄴𑄖𑄨; 𑄆𑄖𑄢𑄦𑄨 𑄤𑅅, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄃𑄘𑄴𑄙𑅅𑄚𑄁 𑄃𑅅𑄢𑄝𑄴𑄞 𑄇𑄗𑄁 𑄇𑄗𑄬𑄠𑄴𑄠 – ‘𑄆𑄤𑄁 𑄦𑄮𑄖𑄨 𑄆𑄖𑄢𑄦𑄨 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’𑄚𑄴𑄖𑄨𑅁 𑄄𑄟𑅅𑄚𑄨 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄖𑄩𑄕𑄨 𑄇𑄗𑅅𑄤𑄖𑄴𑄗𑄫𑄚𑄩’’𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄹𑅁𑄼𑄾; 𑄘𑄩𑅁 𑄚𑄨𑅁 𑄹𑅁𑄹𑄶𑄻]𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄘𑄴𑄙𑅅 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄮𑄖𑄨𑅁

𑄃𑄘𑄴𑄙𑅅𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄷𑄻𑅁 𑄛𑄐𑄴𑄌𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄺𑄾) 𑄺𑅁 𑄈𑄕𑄣𑄡𑄟𑄪𑄦𑄪𑄖𑄴𑄖𑄇𑄗𑅅

𑄽𑄸𑄸𑅁 𑄈𑄕𑄮 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄮, 𑄣𑄡𑄮 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄮, 𑄟𑄪𑄦𑄪𑄖𑄴𑄖𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄢𑄫𑄛𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑅅 ... 𑄥𑄐𑄴𑄐𑅅 ... 𑄥𑄋𑄴𑄈𑅅𑄢𑅅 ... 𑄤𑄨𑄐𑄴𑄐𑅅𑄕𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄽𑄸𑄹𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄟𑄪𑄦𑄪𑄖𑄴𑄖𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄖𑄩𑄕𑄨𑄟𑅅𑄚𑄨, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄇𑄗𑅅𑄤𑄖𑄴𑄗𑄫𑄚𑄨! 𑄇𑄖𑄟𑅅𑄚𑄨 𑄖𑄩𑄕𑄨? 𑄃𑄖𑄩𑄖𑄁 𑄤𑅅, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄘𑄴𑄙𑅅𑄚𑄁 𑄃𑅅𑄢𑄝𑄴𑄞 𑄇𑄗𑄁 𑄇𑄗𑄬𑄡𑄴𑄡 – ‘𑄆𑄤𑄁 𑄃𑄦𑄮𑄥𑄨 𑄃𑄖𑄩𑄖𑄟𑄘𑄴𑄙𑅅𑄚’𑄚𑄴𑄖𑄨; 𑄃𑄚𑅅𑄉𑄖𑄁 𑄤𑅅, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄘𑄴𑄙𑅅𑄚𑄁 𑄃𑅅𑄢𑄝𑄴𑄞 𑄇𑄗𑄁 𑄇𑄗𑄬𑄡𑄴𑄡 – ‘𑄆𑄤𑄁 𑄞𑄤𑄨𑄥𑄴𑄥𑄖𑄨 𑄃𑄚𑅅𑄉𑄖𑄟𑄘𑄴𑄙𑅅𑄚’𑄚𑄴𑄖𑄨; 𑄆𑄖𑄢𑄦𑄨 𑄤𑅅, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 𑄃𑄘𑄴𑄙𑅅𑄚𑄁 𑄃𑅅𑄢𑄝𑄴𑄞 𑄇𑄗𑄁 𑄇𑄗𑄬𑄡𑄴𑄡 – ‘𑄆𑄤𑄁 𑄦𑄮𑄖𑄨 𑄆𑄖𑄢𑄦𑄨 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’𑄚𑄴𑄖𑄨𑅁 𑄄𑄟𑅅𑄚𑄨 𑄈𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄖𑄩𑄕𑄨 𑄇𑄗𑅅𑄤𑄖𑄴𑄗𑄫𑄚𑄩’’𑄖𑄨𑅁 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄟𑄪𑄦𑄪𑄖𑄴𑄖𑄁 𑄛𑄢𑄨𑄚𑄨𑄛𑄴𑄜𑄚𑄴𑄚𑄚𑄴𑄖𑄨𑅁

𑄈𑄕𑄣𑄡𑄟𑄪𑄦𑄪𑄖𑄴𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄷𑄻𑅁 𑄛𑄐𑄴𑄌𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄺𑄿) 𑄻𑅁 𑄃𑅅𑄥𑄤𑄇𑄗𑅅

𑄽𑄸𑄺𑅁 𑄌𑄖𑄪𑄚𑄴𑄚𑄁 𑄃𑅅𑄥𑄤𑅅𑄚𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄟𑄉𑄴𑄉𑄮 𑄜𑄣𑄁 𑄚𑄨𑄝𑄴𑄝𑅅𑄚𑄁, 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄮 𑄥𑄮𑄖𑅅𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 ...𑄛𑄬... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑅁

𑄽𑄸𑄻𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄌𑄖𑄪𑄚𑄴𑄚𑄁 𑄃𑅅𑄥𑄤𑅅𑄚𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨𑄌𑄬𑄤 𑄃𑅅𑄥𑄤𑅅 𑄡𑄬𑄦𑄨 𑄃𑅅𑄥𑄤𑄬𑄦𑄨 𑄖𑄬 𑄃𑅅𑄥𑄤𑅅 𑄥𑅅𑄥𑄤𑅅 𑄦𑄮𑄚𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬𑅁 𑄖𑄬𑄚 𑄦𑄨 𑄌𑄖𑄪𑄚𑄴𑄚𑄁 𑄃𑅅𑄥𑄤𑅅𑄚𑄁 𑄃𑄚𑅅𑄥𑄤𑄚𑄴𑄖𑄨𑅁

𑄃𑅅𑄥𑄤𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄷𑄻𑅁 𑄛𑄐𑄴𑄌𑄘𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄶𑄶) 𑄺। 𑄅𑄛𑄴𑄛𑄧𑄘𑄇𑄗𑄧

𑄷𑄸𑄺। 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄧𑄚𑄁 𑄙𑄟𑄴𑄟𑄧𑄚𑄁 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄟𑄉𑄴𑄉𑄮 𑄜𑄣𑄁 𑄚𑄨𑄝𑄴𑄝𑄧𑄚𑄁, 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 ...𑄛𑄬... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄥𑄴𑄥 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄥𑄴𑄥 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄜𑄣𑄥𑄴𑄥 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄜𑄣𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄟𑄉𑄴𑄉𑄥𑄴𑄥 ...𑄛𑄬... 𑄥𑄇𑄘𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄴𑄥 ...𑄛𑄬... 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄟𑄉𑄴𑄉𑄥𑄴𑄥 ...𑄛𑄬... 𑄃𑄚𑄧𑄉𑄧𑄟𑄨𑄜𑄣𑄥𑄴𑄥 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄥𑄴𑄥 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄥𑄴𑄥 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄃𑄢𑄦𑄖𑄴𑄖𑄜𑄣𑄥𑄴𑄥 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄃𑄢𑄦𑄖𑄴𑄖𑄜𑄣𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄖𑄨𑄛𑄑𑄴𑄒𑄧𑄚𑄧𑄚𑄁 ... 𑄥𑄟𑄴𑄟𑄛𑄴𑄛𑄙𑄧𑄚𑄧𑄚𑄁 ... 𑄄𑄘𑄴𑄙𑄨𑄛𑄧𑄘𑄧𑄚𑄁 ... 𑄄𑄚𑄴𑄘𑄳𑄢𑄨𑄡𑄧𑄚𑄁 ... 𑄝𑄣𑄧𑄚𑄁 ... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄧𑄚𑄁 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄷𑄸𑄽। 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄧𑄚𑄁 𑄙𑄟𑄴𑄟𑄧𑄚𑄁 𑄅𑄛𑄴𑄛𑄧𑄘𑄮 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄣𑄮𑄇𑄨𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬। 𑄖𑄬𑄚 𑄦𑄨 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄮𑄖𑄨।

𑄅𑄛𑄴𑄛𑄧𑄘𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧।

𑄷𑄷। 𑄛𑄧𑄌𑄴𑄌𑄡𑄝𑄉𑄴𑄉𑄮

(𑄷𑄶𑄷) 𑄷। 𑄥𑄋𑄴𑄇𑄬𑄖𑄨𑄇𑄇𑄗𑄧

𑄷𑄸𑄾। 𑄥𑄋𑄴𑄇𑄬𑄖𑄨𑄇𑄛𑄖𑄴𑄖𑄨 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄟𑄉𑄴𑄉𑄮 𑄜𑄣𑄁 𑄚𑄨𑄝𑄴𑄝𑄧𑄚𑄁, 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄮 𑄥𑄮𑄖𑄧𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 ...𑄛𑄬... 𑄝𑄮𑄎𑄴𑄏𑄋𑄴𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄷𑄸𑄿। 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ‘‘𑄥𑄋𑄴𑄇𑄬𑄖𑄨𑄇𑄛𑄖𑄴𑄖𑄨 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧। 𑄣𑄮𑄇𑄨𑄡𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬। 𑄖𑄬𑄚 𑄦𑄨 𑄣𑄮𑄇𑄪𑄖𑄴𑄖𑄢𑄧𑄖𑄨।

𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄻𑅁 𑄛𑄚𑄳𑄚𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄻𑄸) 𑄾𑅁 𑄘𑄪𑄖𑄨𑄡𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄇𑄗𑅅

𑄷𑄽𑄶𑅁 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨 𑄣𑄮𑄇𑄨𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄢𑄫𑄛𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄤𑄬𑄘𑄚𑅅 ... 𑄥𑄐𑄳𑄐𑅅 ... 𑄥𑄋𑄳𑄈𑅅𑄢𑅅 ... 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄇𑅅𑄟𑅅𑄤𑄌𑄢𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄢𑄫𑄛𑅅𑄤𑄌𑄢𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄫𑄛𑅅𑄤𑄌𑄢𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄷𑄽𑄷𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨 𑄣𑄮𑄇𑄨𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁 𑄖𑄬𑄚 𑄦𑄨 𑄣𑄮𑄇𑄨𑄡𑅅𑄖𑄨𑅁

𑄘𑄪𑄖𑄨𑄡𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄻𑅁 𑄛𑄚𑄳𑄚𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄻𑄹) 𑄿𑅁 𑄖𑄖𑄨𑄡𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄇𑄗𑅅

𑄷𑄽𑄸𑅁 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑄮 𑄜𑄥𑄳𑄥𑄮, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄤𑄬𑄘𑄚𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄥𑄐𑄳𑄐𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄌𑄬𑄖𑄚𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑄁 𑄌𑄨𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄖𑄳𑄗𑄨 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑄮 𑄜𑄥𑄳𑄥𑄮, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄤𑄬𑄘𑄚𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄥𑄐𑄳𑄐𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄌𑄬𑄖𑄚𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑄁 𑄌𑄨𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄚𑄖𑄳𑄗𑄨 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑄮 𑄜𑄥𑄳𑄥𑄮, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄤𑄬𑄘𑄚𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄥𑄐𑄳𑄐𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑅅 𑄌𑄬𑄖𑄚𑅅, 𑄟𑅅𑄢𑄕𑄚𑄳𑄖𑄨𑄡𑄁 𑄌𑄨𑄖𑄳𑄖𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅’’𑄖𑄨𑅁

𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄜𑄥𑄳𑄥𑄮 𑄤𑄬𑄘𑄚𑅅 𑄥𑄐𑄳𑄐𑅅 𑄌𑄬𑄖𑄚𑅅 𑄌𑄨𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄖𑄳𑄗𑄨 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥

𑄜𑄥𑄳𑄥𑄮 𑄤𑄬𑄘𑄚𑅅 𑄥𑄐𑄳𑄐𑅅 𑄌𑄬𑄖𑄚𑅅 𑄌𑄨𑄖𑄳𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄜𑄥𑄳𑄥𑄇𑄥𑄳𑄥 𑄇𑅅𑄣𑄁 𑄇𑄨𑄢𑄨𑄡𑅅, 𑄃𑄤𑄬𑄘𑄚𑄇𑄥𑄳𑄥 𑄇𑅅𑄣𑄁 𑄇𑄨𑄢𑄨𑄡𑅅 …𑄛𑄬… 𑄃𑄌𑄨𑄖𑄳𑄖𑄇𑄥𑄳𑄥 𑄇𑅅𑄣𑄁 𑄇𑄨𑄢𑄨𑄡𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄚𑄚𑄪 𑄥𑄜𑄥𑄳𑄥𑄇𑄥𑄳𑄥 𑄇𑅅𑄣𑄁 𑄇𑄨𑄢𑄨𑄡𑅅 …𑄛𑄬… 𑄥𑄌𑄨𑄖𑄳𑄖𑄇𑄥𑄳𑄥 𑄇𑅅𑄣𑄁 𑄇𑄨𑄢𑄨𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄜𑄥𑄳𑄥𑄇𑄥𑄳𑄥 𑄇𑅅𑄣𑄁 𑄇𑄨𑄢𑄨𑄡𑅅 …𑄛𑄬… 𑄥𑄌𑄨𑄖𑄳𑄖𑄇𑄥𑄳𑄥 𑄇𑅅𑄣𑄁 𑄇𑄨𑄢𑄨𑄡𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅’’𑄖𑄨𑅁

𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄇𑅅𑄡𑄬 𑄤𑄨𑄥𑄁 𑄇𑄟𑄬𑄡𑄳𑄡, 𑄥𑄖𑄳𑄗𑄁 𑄇𑄟𑄬𑄡𑄳𑄡, 𑄃𑄉𑄳𑄉𑄨 𑄇𑄟𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄇𑅅𑄡𑄬 𑄤𑄨𑄥𑄁 𑄚 𑄇𑄟𑄬𑄡𑄳𑄡, 𑄥𑄖𑄳𑄗𑄁 𑄚 𑄇𑄟𑄬𑄡𑄳𑄡, 𑄃𑄉𑄳𑄉𑄨 𑄚 𑄇𑄟𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄇𑅅𑄡𑄬 𑄤𑄨𑄥𑄁 𑄚 𑄇𑄟𑄬𑄡𑄳𑄡, 𑄥𑄖𑄳𑄗𑄁 𑄚 𑄇𑄟𑄬𑄡𑄳𑄡, 𑄃𑄉𑄳𑄉𑄨 𑄚 𑄇𑄟𑄬𑄡𑄳𑄡, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅’’𑄖𑄨𑅁

𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄥𑄳𑄥 𑄇𑅅𑄡𑄬 𑄤𑄨𑄥𑄁 𑄇𑄟𑄬𑄡𑄳𑄡, 𑄥𑄖𑄳𑄗𑄁 𑄇𑄟𑄬𑄡𑄳𑄡, 𑄃𑄉𑄳𑄉𑄨 𑄇𑄟𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…𑅁

𑄽𑄽𑄽𑅁 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄚 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄥𑄮 𑄚𑄨𑄡𑄟𑄮 𑄡𑄬𑄚 𑄚𑄨𑄡𑅅𑄟𑄬𑄚 𑄚𑄨𑄡𑄖𑄮 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄚 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚𑄖𑄳𑄗𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄚𑄖𑄳𑄗𑄨 𑄥𑄮 𑄚𑄨𑄡𑄟𑄮 𑄡𑄬𑄚 𑄚𑄨𑄡𑅅𑄟𑄬𑄚 𑄚𑄨𑄡𑄖𑄮 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄚 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄚 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨𑅁

𑄽𑄽𑄾𑅁 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄟𑄋𑄳𑄉𑄩 𑄚 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄥𑄮 𑄚𑄨𑄡𑄟𑄮 𑄡𑄬𑄚 𑄚𑄨𑄡𑅅𑄟𑄬𑄚 𑄚𑄨𑄡𑄖𑄮 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄟𑄋𑄳𑄉𑄩 𑄚 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄚𑄖𑄳𑄗𑄨𑅁 𑄦𑄐𑄳𑄌𑄨 𑄚𑄖𑄳𑄗𑄨 𑄥𑄮 𑄚𑄨𑄡𑄟𑄮 𑄡𑄬𑄚 𑄚𑄨𑄡𑅅𑄟𑄬𑄚 𑄚𑄨𑄡𑄖𑄮 𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄟𑄋𑄳𑄉𑄩 𑄚 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄌𑄇𑄳𑄈𑄪𑄤𑄨𑄐𑄳𑄐𑅅𑄕𑄥𑄟𑄋𑄳𑄉𑄩 𑄚 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡𑅅’’𑄖𑄨𑅁

𑄖𑄖𑄨𑄡𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

၁၅။ ပဉ္စဒသမဝဂ္ဂေါ

(၁၅၉) ၁၀။ အသညသတ္တုပိကာကထာ

၇၃၅။ သညာဝေဒယိတနိရောဓသမာပတ္တိ အသညသတ္တုပိကာတိ? အာမန္တာ။ အတ္ထိ သညာဝေဒယိတနိရောဓံ သမာပန္နဿ အလောဘော ကုသလမူလံ, အဒေါသော ကုသလမူလံ, အမောဟော ကုသလမူလံ, သဒ္ဓါ ဝီရိယံ သတိ သမာဓိ ပညာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... နတ္ထိ သညာဝေဒယိတနိရောဓံ သမာပန္နဿ အလောဘော ကုသလမူလံ, အဒေါသော ကုသလမူလံ ...ပေ... ပညာတိ? အာမန္တာ။ ဟဉ္စိ နတ္ထိ သညာဝေဒယိတနိရောဓံ သမာပန္နဿ အလောဘော ကုသလမူလံ, အဒေါသော ကုသလမူလံ, အမောဟော ကုသလမူလံ, သဒ္ဓါ ဝီရိယံ သတိ သမာဓိ ပညာ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''သညာဝေဒယိတနိရောဓသမာပတ္တိ အသညသတ္တုပိကာ''တိ။

သညာဝေဒယိတနိရောဓသမာပတ္တိ အသညသတ္တုပိကာတိ? အာမန္တာ။ အတ္ထိ သညာဝေဒယိတနိရောဓံ သမာပန္နဿ ဖဿော ဝေဒနာ သညာ စေတနာ စိတ္တန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... နတ္ထိ သညာဝေဒယိတနိရောဓံ သမာပန္နဿ ဖဿော ဝေဒနာ သညာ စေတနာ စိတ္တန္တိ? အာမန္တာ။ အဖဿကဿ ဝုဋ္ဌာနံ ...ပေ... အစိတ္တကဿ ဝုဋ္ဌာနန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... နနု သဖဿကဿ ဝုဋ္ဌာနံ ...ပေ... သစိတ္တကဿ ဝုဋ္ဌာနန္တိ? အာမန္တာ။ ဟဉ္စိ သဖဿကဿ ဝုဋ္ဌာနံ ...ပေ... သစိတ္တကဿ ဝုဋ္ဌာနံ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''သညာဝေဒယိတနိရောဓသမာပတ္တိ အသညသတ္တုပိကာ''တိ။

သညာဝေဒယိတနိရောဓသမာပတ္တိ အသညသတ္တုပိကာတိ? အာမန္တာ။ ယေ ကေစိ သညာဝေဒယိတနိရောဓံ သမာပဇ္ဇန္တိ, သဗ္ဗေ တေ အသညသတ္တုပိကာတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၇၃၆။ န ဝတ္တဗ္ဗံ – ''သညာဝေဒယိတနိရောဓသမာပတ္တိ အသညသတ္တုပိကာ''တိ? အာမန္တာ။ နနု ဣဓာပိ အသညီ တတြာပိ အသညီတိ? အာမန္တာ။ ဟဉ္စိ ဣဓာပိ အသညီ တတြာပိ အသညီ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''သညာဝေဒယိတနိရောဓသမာပတ္တိ အသညသတ္တုပိကာ''တိ။

အသညသတ္တုပိကာကထာ နိဋ္ဌိတာ။

𑄷𑄻𑅁 𑄛𑄚𑄳𑄚𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄻𑄻) 𑄷𑄷𑅁 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄇𑄗𑄧

𑄽𑄷𑄽𑅁 𑄃𑄐𑄳𑄐𑄁 𑄇𑄟𑄳𑄟𑄁 𑄃𑄐𑄳𑄐𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄃𑄐𑄳𑄐𑄮 𑄜𑄥𑄳𑄥𑄮, 𑄃𑄐𑄳𑄐𑄮 𑄜𑄥𑄳𑄥𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄧 𑄤𑄬𑄘𑄚𑄧, 𑄃𑄐𑄳𑄐𑄮 𑄤𑄬𑄘𑄚𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄧 𑄥𑄐𑄳𑄐𑄧, 𑄃𑄐𑄳𑄐𑄮 𑄥𑄐𑄳𑄐𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄧 𑄌𑄬𑄖𑄚𑄧, 𑄃𑄐𑄳𑄐𑄮 𑄌𑄬𑄖𑄚𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄁 𑄌𑄨𑄖𑄳𑄖𑄁, 𑄃𑄐𑄳𑄐𑄮 𑄌𑄨𑄖𑄳𑄖𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄧 𑄥𑄘𑄳𑄙𑄧, 𑄃𑄐𑄳𑄐𑄮 𑄥𑄘𑄳𑄙𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄁 𑄤𑄩𑄢𑄨𑄠𑄁, 𑄃𑄐𑄳𑄐𑄮 𑄤𑄩𑄢𑄨𑄠𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄧 𑄥𑄖𑄨, 𑄃𑄐𑄳𑄐𑄮 𑄥𑄖𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄮 𑄥𑄟𑄧𑄙𑄨, 𑄃𑄐𑄳𑄐𑄮 𑄥𑄟𑄧𑄙𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄧 𑄛𑄐𑄳𑄐𑄧, 𑄃𑄐𑄳𑄐𑄮 𑄛𑄐𑄳𑄐𑄫𑄛𑄌𑄠𑄮; 𑄃𑄐𑄳𑄐𑄮 𑄢𑄧𑄉𑄮, 𑄃𑄐𑄳𑄐𑄮 𑄢𑄧𑄉𑄫𑄛𑄌𑄠𑄮 ...𑄛𑄬... 𑄃𑄐𑄳𑄐𑄁 𑄃𑄚𑄮𑄖𑄳𑄖𑄛𑄳𑄛𑄁, 𑄃𑄐𑄳𑄐𑄮 𑄃𑄚𑄮𑄖𑄳𑄖𑄛𑄳𑄛𑄫𑄛𑄌𑄠𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄷𑄾𑅁 𑄃𑄐𑄳𑄐𑄁 𑄇𑄟𑄳𑄟𑄁, 𑄃𑄐𑄳𑄐𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮𑄖𑄨, 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄇𑄪𑄥𑄣𑄬𑄚 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄇𑄪𑄥𑄣𑄮𑄖𑄨, 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄇𑄪𑄥𑄣𑄬𑄚 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄇𑄪𑄥𑄣𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄥𑄪𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄬𑄚 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄥𑄪𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄪𑄇𑄳𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 ...𑄛𑄬... 𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄬𑄚 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄽𑄷𑄿𑅁 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄃𑄇𑄪𑄥𑄣𑄬𑄚 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄃𑄇𑄪𑄥𑄣𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄇𑄪𑄥𑄣𑄬𑄚 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄃𑄇𑄪𑄥𑄣𑄮𑄖𑄨? 𑄃𑄧𑄟𑄚𑄳𑄖𑄧𑅁 𑄥𑄪𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄬𑄚 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄥𑄪𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄪𑄇𑄳𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 ...𑄛𑄬... 𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄬𑄚 𑄇𑄟𑄳𑄟𑄬𑄚 𑄥𑄦𑄎𑄧𑄖𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄠𑄮 𑄃𑄘𑄪𑄇𑄳𑄈𑄟𑄥𑄪𑄈𑄧𑄠 𑄤𑄬𑄘𑄚𑄧𑄠 𑄥𑄟𑄳𑄛𑄠𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

᪑᪙᪐। ᨠᨾ᩠ᨾᩴ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨩᩣᨲᩴ, ᨠᨾ᩠ᨾᩴ ᩈᩣᩁᨾ᩠ᨾᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨩᩣᨲᩮᩣ, ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᩈᩣᩁᨾ᩠ᨾᨱᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨩᩣᨲᩮᩣ, ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨠᨾ᩠ᨾᩴ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨩᩣᨲᩴ, ᨠᨾ᩠ᨾᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨠᨾ᩠ᨾᩴ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨩᩣᨲᩴ, ᨧᩥᨲ᩠ᨲᩮ ᨶᩥᩁᩩᨴ᩠ᨵᩮ ᨠᨾ᩠ᨾᩴ ᨶᩥᩁᩩᨴ᩠ᨵᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨩᩣᨲᩮᩣ, ᨧᩥᨲ᩠ᨲᩮ ᨶᩥᩁᩩᨴ᩠ᨵᩮ ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᨶᩥᩁᩩᨴ᩠ᨵᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨩᩣᨲᩮᩣ, ᨧᩥᨲ᩠ᨲᩮ ᨶᩥᩁᩩᨴ᩠ᨵᩮ ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᨶ ᨶᩥᩁᩩᨴ᩠ᨵᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨠᨾ᩠ᨾᩴ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨩᩣᨲᩴ, ᨧᩥᨲ᩠ᨲᩮ ᨶᩥᩁᩩᨴ᩠ᨵᩮ ᨠᨾ᩠ᨾᩴ ᨶ ᨶᩥᩁᩩᨴ᩠ᨵᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

᪑᪙᪑। ᨠᨾ᩠ᨾᨾ᩠ᩉᩥ ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᨬ᩠ᨬᩮᩅ ᨠᨾ᩠ᨾᩴ ᩈᩮᩣ ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨠᨾ᩠ᨾᨾ᩠ᩉᩥ ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ, ᨠᨾ᩠ᨾᩪᨸᨧᨿᨲᩮᩣ ᩅᩥᨸᩣᨠᩮᩣ ᨶᩥᨻ᩠ᨻᨲ᩠ᨲᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᨬ᩠ᨬᩮᩅ ᨠᨾ᩠ᨾᩴ, ᩈᩮᩣ ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ, ᩈᩮᩣ ᨠᨾ᩠ᨾᩅᩥᨸᩣᨠᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᨠᨾ᩠ᨾᨾ᩠ᩉᩥ ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ, ᨠᨾ᩠ᨾᩪᨸᨧᨿᨲᩮᩣ ᩅᩥᨸᩣᨠᩮᩣ ᨶᩥᨻ᩠ᨻᨲ᩠ᨲᨲᩥ, ᩅᩥᨸᩣᨠᩮᩣ ᩈᩣᩁᨾ᩠ᨾᨱᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᩈᩣᩁᨾ᩠ᨾᨱᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩅᩥᨸᩣᨠᩮᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

᪑᪙᪒। ᩋᨲ᩠ᨳᩥ ᨠᨾ᩠ᨾᩴ ᩋᨲ᩠ᨳᩥ ᨠᨾ᩠ᨾᩪᨸᨧᨿᩮᩣᨲᩥ, ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ‘‘ᩍᨵ, ᨸᩩᨱ᩠ᨱ, ᩑᨠᨧ᩠ᨧᩮᩣ ᩈᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩋᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ [ᩈᨻ᩠ᨿᩣᨸᨩ᩠ᨫᨾ᩠ᨸᩥ ᩋᨻ᩠ᨿᩣᨸᨩ᩠ᨫᨾ᩠ᨸᩥ (ᨠ।) ᨾ। ᨶᩥ। ᪒।᪘᪑ ᨸᩔᩥᨲᨻ᩠ᨻᩴ] ᨠᩣᨿᩈᩘᨡᩣᩁᩴ ᩋᨽᩥᩈᩘᨡᩁᩮᩣᨲᩥ, ᩈᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩋᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩅᨧᩦᩈᩘᨡᩣᩁᩴ ...ᨸᩮ... ᨾᨶᩮᩣᩈᩘᨡᩣᩁᩴ ᩋᨽᩥᩈᩘᨡᩁᩮᩣᨲᩥ, ᩈᩮᩣ ᩈᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩋᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᨠᩣᨿᩈᩘᨡᩣᩁᩴ ᩋᨽᩥᩈᩘᨡᩁᩥᨲ᩠ᩅᩣ, ᩈᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩋᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩅᨧᩦᩈᩘᨡᩣᩁᩴ ...ᨸᩮ... ᨾᨶᩮᩣᩈᩘᨡᩣᩁᩴ ᩋᨽᩥᩈᩘᨡᩁᩥᨲ᩠ᩅᩣ ᩈᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩋᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩃᩮᩣᨠᩴ ᩏᨸᨸᨩ᩠ᨩᨲᩥ। ᨲᨾᩮᨶᩴ ᩈᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩋᨻ᩠ᨿᩣᨻᨩ᩠ᨫᨾ᩠ᨸᩥ ᩃᩮᩣᨠᩴ ᩏᨸᨸᨶ᩠ᨶᩴ ᩈᨾᩣᨶᩴ ᩈᨻ᩠ᨿᩣᨻᨩ᩠ᨫᩣᨸᩥ ᩋᨻ᩠ᨿᩣᨻᨩ᩠ᨫᩣᨸᩥ ᨹᩔᩣ ᨹᩩᩈᨶ᩠ᨲᩥ।

𑄥𑄮 𑄥𑄛𑄳𑄛𑄌𑄳𑄌𑄡𑄬𑄥𑄪𑄛𑄨 𑄃𑄛𑄳𑄛𑄌𑄳𑄌𑄡𑄬𑄥𑄪𑄛𑄨 𑄜𑄥𑄳𑄥𑄬𑄥𑄪 𑄟𑄪𑄐𑄳𑄌𑄮 𑄥𑄟𑄳𑄟𑄮 𑄥𑄛𑄳𑄛𑄌𑄳𑄌𑄡𑄟𑄳𑄦𑄨𑄛𑄨 𑄃𑄛𑄳𑄛𑄌𑄳𑄌𑄡𑄟𑄳𑄦𑄨𑄛𑄨 𑄟𑄬𑄤 𑄟𑄬𑄤𑄬𑄖𑄨 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄡𑄥𑄳𑄥 𑄅𑄛𑄳𑄛𑄖𑄳𑄖𑄨, 𑄡𑄗𑅅𑄛𑄨 𑄜𑄥𑄳𑄥𑄥𑄳𑄥 𑄦𑄬𑄖𑄪 𑄌 𑄦𑄮𑄖𑄨 𑄦𑄬𑄖𑄪 𑄌 𑄚𑄨𑄝𑄳𑄝𑄖𑄳𑄖𑄖𑄩𑄖𑄨𑅁 𑄄𑄖𑄨 𑄦𑄨, 𑄛𑄪𑄌𑄳𑄍𑅅, 𑄞𑄫𑄖𑅅 𑄞𑄫𑄖𑄥𑄳𑄥 𑄅𑄛𑄛𑄖𑄳𑄖𑄩𑄖𑄨 𑄤𑄪𑄖𑄳𑄖𑄨, 𑄡𑄁 𑄇𑄢𑄮𑄖𑄨 𑄖𑄬𑄚 𑄅𑄛𑄛𑄖𑄳𑄖𑄩𑄖𑄨, 𑄅𑄛𑄛𑄚𑄳𑄚𑄥𑄳𑄥𑄬𑄤 𑄜𑄥𑄳𑄥𑄁 𑄜𑄪𑄥𑄚𑄳𑄖𑄨𑅁 𑄖𑄬𑄚𑅅𑄦𑄁𑄥𑄪, 𑄛𑄪𑄌𑄳𑄍𑅅, '𑄇𑄟𑄳𑄟𑄥𑄳𑄥𑄇𑅅 𑄥𑄖𑄳𑄖𑅅'𑄖𑄨 𑄤𑄌𑄚𑅅''𑄖𑄨 [𑄟𑅁 𑄚𑄨𑅁 𑄹𑅁𑄸𑄾𑄿]𑅁 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄃𑄐𑄳𑄐𑄁 𑄇𑄟𑄳𑄟𑄁, 𑄃𑄐𑄳𑄐𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄡𑄮''𑄖𑄨𑅁

𑄇𑄟𑄳𑄟𑄫𑄛𑄌𑄡𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄛𑄚𑄳𑄚𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮𑅁

𑄖𑄥𑄳𑄥𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄛𑄌𑄳𑄌𑄡𑄖𑅅 𑄤𑄤𑄖𑄳𑄗𑄨𑄖𑅅, 𑄃𑄐𑄳𑄐𑄟𑄐𑄳𑄐𑄛𑄌𑄳𑄌𑄡𑄮, 𑄃𑄘𑄳𑄙𑅅, 𑄈𑄕𑄮 𑄣𑄡𑄮 𑄟𑄪𑄦𑄪𑄖𑄳𑄖𑄁, 𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄃𑅅𑄥𑄤𑅅 𑄃𑄚𑅅𑄥𑄤𑅅, 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑅅𑄚𑄁 𑄎𑄢𑅅𑄟𑄢𑄕𑄁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄁, 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑅅, 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄥𑄟𑅅𑄛𑄖𑄳𑄖𑄨 𑄣𑄮𑄇𑄨𑄡𑅅, 𑄥𑄐𑄳𑄐𑅅𑄤𑄬𑄘𑄡𑄨𑄖𑄚𑄨𑄢𑄮𑄙𑄬 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄇𑅅𑄣𑄁 𑄇𑄢𑄬𑄡𑄳𑄡, 𑄥𑄳𑄤𑄬𑄤 𑄟𑄉𑄳𑄉𑄮 𑄃𑄥𑄐𑄳𑄐𑄥𑄖𑄳𑄖𑄪𑄛𑄛𑄖𑄳𑄖𑄨𑄡𑅅, 𑄃𑄐𑄳𑄐𑄁 𑄇𑄟𑄳𑄟𑄁 𑄃𑄐𑄳𑄐𑄮 𑄇𑄟𑄳𑄟𑄫𑄛𑄌𑄡𑄮𑄖𑄨𑅁

𑄖𑄖𑄨𑄡𑄮 𑄛𑄕𑄳𑄕𑅅𑄥𑄇𑄮𑅁

𑄖𑄥𑄳𑄥𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄃𑄚𑄪𑄥𑄡𑅅, 𑄥𑄁𑄤𑄢𑄮, 𑄇𑄛𑄳𑄛𑄮, 𑄟𑄫𑄣𑄐𑄳𑄌 𑄤𑄤𑄖𑄳𑄗𑄨𑄖𑅅𑄖𑄨𑅁

𑄷𑄼𑅁 𑄥𑄮𑅄𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄻𑄾) 𑄷𑅁 𑄚𑄨𑄉𑄳𑄉𑄦𑄇𑄗𑅅

𑄽𑄷𑄿𑅁 𑄛𑄢𑄮 𑄛𑄢𑄥𑄳𑄥 𑄌𑄨𑄖𑄳𑄖𑄁 𑄚𑄨𑄉𑄳𑄉𑄕𑄳𑄦𑅅𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄛𑄢𑄮 𑄛𑄢𑄥𑄳𑄥 𑄌𑄨𑄖𑄳𑄖𑄁 ''𑄟𑅅 𑄢𑄎𑄳𑄎𑄩'', ''𑄟𑅅 𑄘𑄪𑄥𑄳𑄥𑄩'', ''𑄟𑅅 𑄟𑄪𑄡𑄳𑄦𑄩'', ''𑄟𑅅 𑄇𑄨𑄣𑄨𑄥𑄳𑄥𑄩''𑄖𑄨 𑄚𑄨𑄉𑄳𑄉𑄕𑄳𑄦𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄛𑄢𑄮 𑄛𑄢𑄥𑄳𑄥 𑄌𑄨𑄖𑄳𑄖𑄁

ဆိဂါဂဏာဟ်တိတိ? ဘာမန္တာ။ ပဍ္ဂ ပဏသ္မ ဘုပ်ပဏ္ဏ္ဂ ဖသ္မ္ဂ ''ဖ ဆိတုဒ္ဓ္မီ''တိ ဆိဂါဂဏာဟ်တိတိ? ဃ ဟေမ္ ဓတာတဗ်ပေ ...ပေ ... ပဍ္ဂ ပဏသ္မ ဘုပ်ပဏ္ဏ မောဏ ...ပေ ... ဘုပ်ပဏ္ဏ သဇ္ဇ ... ဘုပ်ပဏ္ဏ ဗေတဏ ... ဘုပ်ပဏ္ဏ ဝိတ်တံ ... ဘုပ်ပဏ္ဏ သဝါဂ ... ဘုပ်ပဏ္ဏ ဓိဏိယံ ... ဘုပ်ပဏ္ဏ သတိ ... ဘုပ်ပဏ္ဏ္ဂ သဖဂိ ...ပေ ... ဘုပ်ပဏ္ဏ ပဇ္ဇ ''ဖ ဆိတုဒ္ဓ္မီ''တိ ဆိဂါဂဏာဟ်တိတိ? ဃ ဟေမ္ ဓတာတဗ်ပေ ...ပေ ...။

ပဍ္ဂ ပဏသ္မ ဝိတ်တံ ဆိဂါဂဏာဟ်တိတိ? ဘာမန္တာ။ ပဍ္ဂ ပဏသ္မ ဘာတာထယ ဏဂံ ပဒ္ဓဂတိ ... ဒ္ဓံ ပဒ္ဓဂတိ ...ပေ ... ဘာဏ္ဏတာတပ်ပ် ပဒ္ဓဂတိတိ? ဃ ဟေမ္ ဓတာတဗ်ပေ ...ပေ ...။

ပဍ္ဂ ပဏသ္မ ဝိတ်တံ ဆိဂါဂဏာဟ်တိတိ? ဘာမန္တာ။ ပဍ္ဂ ပဏသ္မ ဘာတာထယ ဖဂိဂံ ဘဲမေတိ ... သတိပဏ္ဏဏ ဘဲမေတိ ...ပေ ... ဗ္ဂဒ္ဓ္မဆဂံ ဘဲမေတိတိ? ဃ ဟေမ္ ဓတာတဗ်ပေ ...ပေ ...။

ပဍ္ဂ ပဏသ္မ ဝိတ်တံ ဆိဂါဂဏာဟ်တိတိ? ဘာမန္တာ။ ပဍ္ဂ ပဏသ္မ ဘာတာထယ ဒုကံ ပဏိဒ္ဓဏတိ, သဖုာယံ ပဒ္ဓဂတိ, ဆိဏ္ဂဂ သဗ္ဗိကဏ္ဂတိ, ဖဂိဂံ ဘဲမေတိတိ? ဃ ဟေမ္ ဓတာတဗ်ပေ ...ပေ ...။

ပဍ္ဂ ပဏသ္မ ဝိတ်တံ ဆိဂါဂဏာဟ်တိတိ? ဘာမန္တာ။ ဘာဇ္ဇ ဘာဇ္ဇသ္မ ကဏ္ဏ္ဂ, ပဏဇကတံ သုဂံ ဒုကံ ဘာဇ္ဇ ကဏ္ဂတိ ဘာဇ္ဇ ပဏ္ဏ္ဂမသေတိတိ? ဃ ဟေမ္ ဓတာတဗ်ပေ ...ပေ ...။

ပဍ္ဂ ပဏသ္မ ဝိတ်တံ ဆိဂါဂဏာဟ်တိတိ? ဘာမန္တာ။ ဏဏ မုတာတံ ဒဂမတာ –

''ဘာတာတဏ္ဏ ကတံ ပ်ပ်, ဘာတာတဏ္ဏ သံကိလိသ္မတိ;
ဘာတာတဏ္ဏ ဘာကတံ ပ်ပ်, ဘာတာတဏ္ဏ ဓိသုဒ္ဓ္မတိ;
သုဝါဂိ ဘာသုဝါဂိ ပဗ္ဗဂတာတံ, ဏဇ္ဇ ဘာဇ္ဇ ဓိသ္မဂယေ''တိ [ဂ။ ပ။ ၇၈၈]။

ဘာတာထေမ သုတာတဏ္ဂတိ? ဘာမန္တာ။ တေဏ ဂိ ဃ ဓတာတဗ်ပ် – ''ပဍ္ဂ ပဏသ္မ ဝိတ်တံ ဆိဂါဂဏာဟ်တိ''တိ။

၉၉၉။ ဃ ဓတာတဗ်ပ် – ''ပဍ္ဂ ပဏသ္မ ဝိတ်တံ ဆိဂါဂဏာဟ်တိ''တိ? ဘာမန္တာ။ ဏဏ ဘာတာထိ ဗလပ်ပတာတ်, ဘာတာထိ မသီဘူတာတိ? ဘာမန္တာ။ ဂဇ္ဇဝိ ဘာတာထိ

ᨻᩃᨸ᩠ᨸᨲ᩠ᨲᩣ, ᩋᨲ᩠ᨳᩥ ᩅᩈᩦᨽᩪᨲᩣ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨶᩥᨣ᩠ᨣᨱ᩠ᩉᩣᨲᩦ’’ᨲᩥ᪨

ᨶᩥᨣ᩠ᨣᩉᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

᪁᪆᪨ ᩈᩮᩣᩊᩈᨾᩅᨣ᩠ᨣᩮᩣ

(᪁᪅᪇) ᪂᪨ ᨸᨣ᩠ᨣᩉᨠᨳᩣ

᪇᪅᪂᪨ ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ‘‘ᨾᩣ ᩁᨩ᩠ᨩᩥ,’’ ‘‘ᨾᩣ ᨴᩩᩔᩥ,’’ ‘‘ᨾᩣ ᨾᩩᨿ᩠ᩉᩥ,’’ ‘‘ᨾᩣ ᨠᩥᩃᩥᩔᩦ’’ᨲᩥ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨸᩁᩔ ᩋᩃᩮᩣᨽᩴ ᨠᩩᩈᩃᨾᩪᩃᩴ ᨩᨶᩮᨲᩥ... ᩋᨴᩮᩣᩈᩴ ᨠᩩᩈᩃᨾᩪᩃᩴ ᨩᨶᩮᨲᩥ... ᩋᨾᩮᩣᩉᩴ ᨠᩩᩈᩃᨾᩪᩃᩴ ᨩᨶᩮᨲᩥ... ᩈᨴ᩠ᨵᩴ ᨩᨶᩮᨲᩥ... ᩅᩦᩁᩥᨿᩴ ᨩᨶᩮᨲᩥ... ᩈᨲᩥᩴ ᨩᨶᩮᨲᩥ... ᩈᨾᩣᨵᩥᩴ ᨩᨶᩮᨲᩥ... ᨸᨬ᩠ᨬᩴ ᨩᨶᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨸᩁᩔ ᩏᨸ᩠ᨸᨶ᩠ᨶᩮᩣ ᨹᩔᩮᩣ ‘‘ᨾᩣ ᨶᩥᩁᩩᨩ᩠ᨫᩦ’’ᨲᩥ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨸᩁᩔ ᩏᨸ᩠ᨸᨶ᩠ᨶᩣ ᩅᩮᨴᨶᩣ ...ᨸᩮ... ᩏᨸ᩠ᨸᨶ᩠ᨶᩣ ᨸᨬ᩠ᨬᩣ ‘‘ᨾᩣ ᨶᩥᩁᩩᨩ᩠ᨫᩦ’’ᨲᩥ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨸᩁᩔ ᩋᨲ᩠ᨳᩣᨿ ᩁᩣᨣᩴ ᨸᨩᩉᨲᩥ... ᨴᩮᩣᩈᩴ ᨸᨩᩉᨲᩥ... ᨾᩮᩣᩉᩴ ᨸᨩᩉᨲᩥ ...ᨸᩮ... ᩋᨶᩮᩣᨲ᩠ᨲᨸ᩠ᨸᩴ ᨸᨩᩉᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨸᩁᩔ ᩋᨲ᩠ᨳᩣᨿ ᨾᨣ᩠ᨣᩴ ᨽᩣᩅᩮᨲᩥ... ᩈᨲᩥᨸᨭ᩠ᨮᩣᨶᩴ ᨽᩣᩅᩮᨲᩥ ...ᨸᩮ... ᨻᩮᩣᨩ᩠ᨫᨦ᩠ᨣᩴ ᨽᩣᩅᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨸᩁᩔ ᩋᨲ᩠ᨳᩣᨿ ᨴᩩᨠ᩠ᨡᩴ ᨸᩁᩥᨩᩣᨶᩣᨲᩥ ...ᨸᩮ... ᨾᨣ᩠ᨣᩴ ᨽᩣᩅᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᩋᨬ᩠ᨬᩮᩣ ᩋᨬ᩠ᨬᩔ ᨠᩣᩁᨠᩮᩣ, ᨸᩁᨦ᩠ᨠᨲᩴ ᩈᩩᨡᩴ ᨴᩩᨠ᩠ᨡᩴ ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᩋᨬ᩠ᨬᩮᩣ ᨸᨭᩥᩈᩴᩅᩮᨴᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᨸᩁᩮᩣ ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ –
‘‘ᩋᨲ᩠ᨲᨶᩣᩉᩥ ᨠᨲᩴ ᨸᩣᨸᩴ ...ᨸᩮ... ᨶᩣᨬ᩠ᨬᩮᩣ ᩋᨬ᩠ᨬᩴ ᩅᩥᩈᩮᩣᨵᨿᩮ’’ᨲᩥ᪨ ᩋᨲ᩠ᨳᩮᩅ
ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨲᩮᨶ ᩉᩥ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᨸᩁᩮᩣ ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ
ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦ’’ᨲᩥ᪨

᪗᪔᪖᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᨸᩁᩮᩣ ᨸᩁᩔ ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨
ᨶᨶᩩ ᩋᨲ᩠ᨳᩥ ᨻᩃᨸ᩠ᨸᨲ᩠ᨲᩣ, ᩋᨲ᩠ᨳᩥ ᩅᩈᩦᨽᩪᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᨲ᩠ᨳᩥ
ᨻᩃᨸ᩠ᨸᨲ᩠ᨲᩣ, ᩋᨲ᩠ᨳᩥ ᩅᩈᩦᨽᩪᨲᩣ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨸᩁᩮᩣ ᨸᩁᩔ
ᨧᩥᨲ᩠ᨲᩴ ᨸᨣ᩠ᨣᨱ᩠ᩉᩣᨲᩦ’’ᨲᩥ᪨

ᨸᨣ᩠ᨣᩉᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

᪑᪖᪨ ᩈᩮᩣᩊᩈᨾᩅᨣ᩠ᨣᩮᩣ

(᪑᪕᪘) ᪓᪨ ᩈᩩᨡᩣᨶᩩᨸ᩠ᨸᨴᩣᨶᨠᨳᩣ

᪗᪔᪗᪨ ᨸᩁᩮᩣ ᨸᩁᩔ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨸᩁᩮᩣ ᨸᩁᩔ ᨴᩩᨠ᩠ᨡᩴ
ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨸᩁᩮᩣ ᨸᩁᩔ ᨴᩩᨠ᩠ᨡᩴ ᨶ
ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨸᩁᩮᩣ ᨸᩁᩔ ᩈᩩᨡᩴ ᨶ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ
ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨸᩁᩮᩣ ᨸᩁᩔ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨸᩁᩮᩣ
ᨸᩁᩔ ᩋᨲ᩠ᨲᨶᩮᩣ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩥ, ᩋᨬ᩠ᨬᩮᩈᩴ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩥ, ᨲᩔ ᩈᩩᨡᩴ
ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨸᩁᩮᩣ ᨸᩁᩔ ᨶᩮᩅᨲ᩠ᨲᨶᩮᩣ, ᨶ
ᩋᨬ᩠ᨬᩮᩈᩴ, ᨶ ᨲᩔ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᨸᩁᩮᩣ ᨸᩁᩔ
ᨶᩮᩅᨲ᩠ᨲᨶᩮᩣ, ᨶ ᩋᨬ᩠ᨬᩮᩈᩴ, ᨶ ᨲᩔ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ
ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨸᩁᩮᩣ ᨸᩁᩔ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦ’’ᨲᩥ᪨

ᨸᩁᩮᩣ ᨸᩁᩔ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨬ᩠ᨬᩮᩣ ᩋᨬ᩠ᨬᩔ ᩉᩮᨲᩩ,
ᨸᩁᨦ᩠ᨠᨲᩴ ᩈᩩᨡᩴ ᨴᩩᨠ᩠ᨡᩴ ᩋᨬ᩠ᨬᩮᩣ ᨠᩁᩮᩣᨲᩥ ᩋᨬ᩠ᨬᩮᩣ ᨸᨭᩥᩈᩴᩅᩮᨴᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ
ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

᪗᪔᪘᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᨸᩁᩮᩣ ᨸᩁᩔ ᩈᩩᨡᩴ ᩋᨶᩩᨸ᩠ᨸᨴᩮᨲᩦ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨
ᨶᨶᩩ ᩋᩣᨿᩈ᩠ᨾᩣ ᩏᨴᩣᨿᩦ ᩑᨲᨴᩅᩮᩣᨧ – ‘‘ᨻᩉᩪᨶᩴ ᩅᨲ ᨶᩮᩣ ᨽᨣᩅᩣ ᨴᩩᨠ᩠ᨡᨵᨾ᩠ᨾᩣᨶᩴ
ᩋᨸᩉᨲ᩠ᨲᩣ, ᨻᩉᩪᨶᩴ ᩅᨲ ᨶᩮᩣ ᨽᨣᩅᩣ ᩈᩩᨡᨵᨾ᩠ᨾᩣᨶᩴ ᩏᨸᩉᨲ᩠ᨲᩣ, ᨻᩉᩪᨶᩴ ᩅᨲ ᨶᩮᩣ ᨽᨣᩅᩣ
ᩋᨠᩩᩈᩃᩣᨶᩴ ᨵᨾ᩠ᨾᩣᨶᩴ ᩋᨸᩉᨲ᩠ᨲᩣ, ᨻᩉᩪᨶᩴ ᩅᨲ ᨶᩮᩣ ᨽᨣᩅᩣ ᨠᩩᩈᩃᩣᨶᩴ ᨵᨾ᩠ᨾᩣᨶᩴ

[illegible] upagatan''ti [illegible]! [illegible]?
Āmantā. Tena hi [illegible].

[illegible]kathā niṭṭhitā.

[illegible]. [illegible]vaggo

([illegible]) [illegible]. [illegible]kathā

[illegible]. [illegible] ñāṇaṃ uppajjatīti? Āmantā. Tena cittena taṃ cittaṃ pajānātīti? Na hevaṃ vattabbe ...pe... tena cittena taṃ cittaṃ pajānātīti? Āmantā. Tena cittena taṃ cittaṃ ''cittan''ti pajānātīti? Na hevaṃ vattabbe ...pe... tena cittena taṃ cittaṃ ''cittan''ti pajānātīti? Āmantā. Taṃ cittaṃ tassa cittassa ārammaṇanti? Na hevaṃ vattabbe ...pe... .

Taṃ cittaṃ tassa cittassa ārammaṇanti? Āmantā. Tena phassena taṃ phassaṃ phusati, tāya vedanāya ...pe... tāya saññāya ... tāya cetanāya ... tena cittena ... tena vitakkena ... tena vicārena ... tāya pītiyā ... tāya satiyā ... tāya paññāya taṃ paññaṃ pajānātīti? Na hevaṃ vattabbe ...pe... .

[illegible]. Atītaṃ ''atītan''ti ñāṇaṃ uppajjantaṃ, anāgataṃ ''anāgatan''ti ñāṇaṃ uppajjatīti? Na hevaṃ vattabbe ...pe... atītaṃ ''atītan''ti ñāṇaṃ uppajjantaṃ, anāgataṃ ''anāgatan''ti ñāṇaṃ uppajjatīti? Āmantā. Dvinnaṃ phassānaṃ ...pe... dvinnaṃ cittānaṃ samodhānaṃ hotīti? Na hevaṃ vattabbe ...pe... .

Atītaṃ ''atītan''ti ñāṇaṃ uppajjantaṃ, paccuppannaṃ ''paccuppannan''ti ñāṇaṃ uppajjatīti? Na hevaṃ vattabbe ...pe... atītaṃ ''atītan''ti ñāṇaṃ uppajjantaṃ, paccuppannaṃ ''paccuppannan''ti ñāṇaṃ uppajjatīti? Āmantā. Dvinnaṃ phassānaṃ ...pe... dvinnaṃ cittānaṃ samodhānaṃ hotīti? Na hevaṃ vattabbe ...pe... .

𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄖𑄨𑄕𑄴𑄕𑄁 𑄜𑄥𑄴𑄥𑄂𑄚𑄁 ...𑄛𑄬... 𑄖𑄨𑄕𑄴𑄕𑄁 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄁 𑄥𑄟𑄮𑄙𑄂𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄷𑄻𑄷। 𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄘𑄳𑄤𑄨𑄚𑄴𑄚𑄁 𑄜𑄥𑄴𑄥𑄂𑄚𑄁 ...𑄛𑄬... 𑄘𑄳𑄤𑄨𑄚𑄴𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄁 𑄥𑄟𑄮𑄙𑄂𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄘𑄳𑄤𑄨𑄚𑄴𑄚𑄁 𑄜𑄥𑄴𑄥𑄂𑄚𑄁 ...𑄛𑄬... 𑄘𑄳𑄤𑄨𑄚𑄴𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄁 𑄥𑄟𑄮𑄙𑄂𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄖𑄨𑄕𑄴𑄕𑄁 𑄜𑄥𑄴𑄥𑄂𑄚𑄁 ...𑄛𑄬... 𑄖𑄨𑄕𑄴𑄕𑄁 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄁 𑄥𑄟𑄮𑄙𑄂𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄷𑄻𑄸। 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂। 𑄘𑄳𑄤𑄨𑄚𑄴𑄚𑄁 𑄜𑄥𑄴𑄥𑄂𑄚𑄁 ...𑄛𑄬... 𑄘𑄳𑄤𑄨𑄚𑄴𑄚𑄁 𑄌𑄨𑄖𑄴𑄖𑄂𑄚𑄁 𑄥𑄟𑄮𑄙𑄂𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁 ‘‘𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄴𑄖𑄮, 𑄃𑄚𑄂𑄉𑄖𑄁 ‘‘𑄃𑄚𑄂𑄉𑄖’’𑄚𑄴𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄌𑄴𑄌𑄪𑄛𑄴𑄛𑄚𑄴𑄚𑄁

‘‘𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚’’𑄚𑄳𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄳𑄖𑄮, 𑄃𑄚𑅅𑄉𑄖𑄁 ‘‘𑄃𑄚𑅅𑄉𑄖’’𑄚𑄳𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄜𑄥𑄳𑄥𑅅𑄚𑄁 …𑄛𑄬… 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…𑅁

𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 ‘‘𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚’’𑄚𑄳𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄳𑄖𑄮, 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄳𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄃𑄚𑅅𑄉𑄖𑄁 ‘‘𑄃𑄚𑅅𑄉𑄖’’𑄚𑄳𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄁 ‘‘𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚’’𑄚𑄳𑄖𑄨 𑄟𑄚𑄥𑄨𑄇𑄢𑄮𑄚𑄳𑄖𑄮, 𑄃𑄖𑄩𑄖𑄁 ‘‘𑄃𑄖𑄩𑄖’’𑄚𑄳𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄨, 𑄃𑄚𑅅𑄉𑄖𑄁 ‘‘𑄃𑄚𑅅𑄉𑄖’’𑄚𑄳𑄖𑄨 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄨𑄕𑄳𑄕𑄁 𑄜𑄥𑄳𑄥𑅅𑄚𑄁 …𑄛𑄬… 𑄖𑄨𑄕𑄳𑄕𑄁 𑄌𑄨𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬…𑅁

𑄽𑄷𑄹𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄙𑄨𑄉𑄡𑄳𑄦 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 –

‘‘𑄥𑄝𑄳𑄝𑄬 𑄥𑄋𑄳𑄈𑅅𑄢𑅅 𑄃𑄚𑄨𑄌𑄳𑄌𑅅𑄖𑄨, 𑄡𑄘𑅅 𑄛𑄐𑄳𑄐𑅅𑄡 𑄛𑄥𑄳𑄥𑄖𑄨;
𑄃𑄗 𑄚𑄨𑄝𑄳𑄝𑄨𑄚𑄳𑄘𑄖𑄨 𑄘𑄪𑄇𑄳𑄈𑄬, 𑄆𑄥 𑄟𑄉𑄳𑄉𑄮 𑄤𑄨𑄥𑄪𑄘𑄳𑄙𑄨𑄡𑅅𑅁

‘‘𑄥𑄝𑄳𑄝𑄬 𑄥𑄋𑄳𑄈𑅅𑄢𑅅 𑄘𑄪𑄇𑄳𑄈𑅅𑄖𑄨, 𑄡𑄘𑅅 𑄛𑄐𑄳𑄐𑅅𑄡 𑄛𑄥𑄳𑄥𑄖𑄨;
𑄃𑄗 𑄚𑄨𑄝𑄳𑄝𑄨𑄚𑄳𑄘𑄖𑄨 𑄘𑄪𑄇𑄳𑄈𑄬, 𑄆𑄥 𑄟𑄉𑄳𑄉𑄮 𑄤𑄨𑄥𑄪𑄘𑄳𑄙𑄨𑄡𑅅𑅁

‘‘𑄥𑄝𑄳𑄝𑄬 𑄙𑄟𑄳𑄟𑅅 𑄃𑄚𑄖𑄳𑄖𑅅𑄖𑄨, 𑄡𑄘𑅅 𑄛𑄐𑄳𑄐𑅅𑄡 𑄛𑄥𑄳𑄥𑄖𑄨;
𑄃𑄗 𑄚𑄨𑄝𑄳𑄝𑄨𑄚𑄳𑄘𑄖𑄨 𑄘𑄪𑄇𑄳𑄈𑄬, 𑄆𑄥 𑄟𑄉𑄳𑄉𑄮 𑄤𑄨𑄥𑄪𑄘𑄳𑄙𑄨𑄡𑅅’’𑄖𑄨 [𑄙𑅁 𑄛𑅁 𑄸𑄽𑄽-𑄸𑄽𑄿]𑅁

𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄙𑄨𑄉𑄡𑄳𑄦 𑄟𑄚𑄥𑄨 𑄇𑄢𑄮𑄖𑄩𑄖𑄨𑅁

𑄃𑄙𑄨𑄉𑄡𑄳𑄦𑄟𑄚𑄥𑄨𑄇𑅅𑄢𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄼𑅁 𑄥𑄮𑄣𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄼𑄶) 𑄷𑅁 𑄢𑄫𑄛𑄁 𑄦𑄬𑄖𑄫𑄖𑄨𑄇𑄗𑅅

၇၁၉। ꩻူပ် ဟေတူတိ? ဘ်ာမန္တာ। ဘလွ်ာ ဟေတူတိ? ꩤ ဟေမံ မတ်ာတပ်ဗေ ...ပေ ... ဘဒွ်သ္ဒ ဟေတု ...ပေ ... ဘဖ္ဒွ်ဟ္ဒ ဟေတု ... လွ်ာ ဟေတု ... ဒွ်သ္ဒ ဟေတု ... ဖ္ဒွ်ဟ္ဒ ဟေတူတိ? ꩤ ဟေမံ မတ်ာတပ်ဗေ ...ပေ ...।

ꩻူပ် ဟေတူတိ? ဘ်ာမန္တာ। သ်ꩤပ်ဖ်ာဖ်, ဘတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ꩤ ဟေမံ မတ်ာတပ်ဗေ ...ပေ ... ꩤꩤ ဘꩤꩤပ်ဖ်ာဖ်, ꩤတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ဘ်ာမန္တာ। ဟꩤသိ ဘꩤꩤပ်ဖ်ာဖ်, ꩤတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒိ, ꩤ္ဒ ဎ မတ ꩤေ မတ်ာတပ်ဗေ – ''ꩻူပ် ဟေတူ''တိ।

၇၁၁। ဘလွ်ာ ဟေတု သ်ꩤပ်ဖ်ာဖ္ဒ, ဘတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ဘ်ာမန္တာ। ꩻူပ် ဟေတု သ်ꩤပ်ဖ်ာဖ်, ဘတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ꩤ ဟေမံ မတ်ာတပ်ဗေ ...ပေ ... ဘဒွ်သ္ဒ ဟေတု ... ဘဖ္ဒွ်ဟ္ဒ ဟေတု ... လွ်ာ ဟေတု ... ဒွ်သ္ဒ ဟေတု ... ဖ္ဒွ်ဟ္ဒ ဟေတု သ်ꩤပ်ဖ်ာဖ္ဒ, ဘတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ဘ်ာမန္တာ। ꩻူပ် ဟေတု သ်ꩤပ်ဖ်ာဖ်, ဘတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ꩤ ဟေမံ မတ်ာတပ်ဗေ ...ပေ ...।

ꩻူပ် ဟေတု ဘꩤꩤပ်ဖ်ာဖ်, ꩤတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ဘ်ာမန္တာ। ဘလွ်ာ ဟေတု ဘꩤꩤပ်ဖ်ာဖ္ဒ, ꩤတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ꩤ ဟေမံ မတ်ာတပ်ဗေ ...ပေ ... ꩻူပ် ဟေတု ဘꩤꩤပ်ဖ်ာဖ်, ꩤတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ဘ်ာမန္တာ। ဘဒွ်သ္ဒ ဟေတု ... ဘဖ္ဒွ်ဟ္ဒ ဟေတု ... လွ်ာ ဟေတု ... ဒွ်သ္ဒ ဟေတု ... ဖ္ဒွ်ဟ္ဒ ဟေတု ဘꩤꩤပ်ဖ်ာဖ္ဒ, ꩤတ်ာထိ တသ်ာသ ဘ်ာမꩡꩡꩤ ...ပေ ... ပꩡꩤဒီတိ? ꩤ ဟေမံ မတ်ာတပ်ဗေ ...ပေ ...।

၇၁၃। ꩤ မတ်ာတပ်ပ် – ''ꩻူပ် ဟေတူ''တိ? ဘ်ာမန္တာ। ꩤꩤ ဖဂ်ာဘူတ် ဘုပ်ဘ်ယꩻူပ်ꩤ [ဘုပ်ဘ်ꩻူပ်ꩤ (သီ၊ ပီ၊ ꩤ၊)] ဘုပ်ဘ်ယဟေတူတိ? ဘ်ာမန္တာ। ဟꩤသိ ဖဂ်ာဘူတ် ဘုပ်ဘ်ယꩻူပ်ꩤ ဘုပ်ဘ်ယဟေတု, တေꩤ မတ ꩤေ မတ်ာတပ်ဗေ – ''ꩻူပ် ဟေတူ''တိ।

ꩻူပ် ဟေတူတိꩤထာ ꩤꩡꩡꩤတ်ာ।

၇၁။ သ္ဒꩤသာဖ်ာမꩤဂ္ဒ

(၇၁၇) ၁။ ꩻူပ် သဟေတုꩤꩤတိꩤထာ

၁၅၇။ ရူပံ သဟေတုကန္တိ? အာမန္တာ။ အလောဘဟေတုကန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... အဒေါသဟေတုကန္တိ ...ပေ... အမောဟဟေတုကန္တိ ...ပေ... လောဘဟေတုကံ ...ပေ... ဒေါသဟေတုကံ ...ပေ... မောဟဟေတုကန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ရူပံ သဟေတုကန္တိ? အာမန္တာ။ သာရမ္မဏံ, အတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... နနု အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ ဟဉ္စိ အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ရူပံ သဟေတုက’’န္တိ။

၁၅၈။ အလောဘော သဟေတုကော သာရမ္မဏော, အတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ ရူပံ သဟေတုကံ သာရမ္မဏံ, အတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... အဒေါသော သဟေတုကော ...ပေ... အမောဟော ... သဒ္ဓါ ... ဝီရိယံ ... သတိ ... သမာဓိ ... ပညာ ... လောဘော ... ဒေါသော ... မောဟော ... မာနော ... ဒိဋ္ဌိ ... ဝိစိကိစ္ဆာ ... ထိနံ ... ဥဒ္ဓစ္စံ ... အဟိရိကံ ... အနောတ္တပ္ပံ သဟေတုကံ သာရမ္မဏံ, အတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ ရူပံ သဟေတုကံ သာရမ္မဏံ, အတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ရူပံ သဟေတုကံ အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ အလောဘော သဟေတုကော အနာရမ္မဏော, နတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ရူပံ သဟေတုကံ အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? အာမန္တာ။ အဒေါသော သဟေတုကော ...ပေ... အနောတ္တပ္ပံ သဟေတုကံ အနာရမ္မဏံ, နတ္ထိ တဿ အာဝဋ္ဋနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၁၅၉။ န ဝတ္တဗ္ဗံ – ‘‘ရူပံ သဟေတုက’’န္တိ? အာမန္တာ။ နနု ရူပံ သပ္ပစ္စယန္တိ? အာမန္တာ။ ဟဉ္စိ ရူပံ သပ္ပစ္စယံ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ရူပံ သဟေတုက’’န္တိ။

ရူပံ သဟေတုကန္တိကထာ နိဋ္ဌိတာ။

၁၆။ သောဠသမဝဂ္ဂေါ

(᪑᪘᪒) ᪑। ᩁᩪᨸᩴ ᨠᩩᩈᩃᩣᨠᩩᩈᩃᨶ᩠ᨲᩥᨠᨳᩣ

᪑᪘᪐। ᩁᩪᨸᩴ ᨠᩩᩈᩃᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩣᩁᨾ᩠ᨾᨱᩴ, ᩋᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨶᨶᩩ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ, ᨶᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ, ᨶᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᩁᩪᨸᩴ ᨠᩩᩈᩃ''ᨶ᩠ᨲᩥ।

᪑᪘᪑। ᩋᩃᩮᩣᨽᩮᩣ ᨠᩩᩈᩃᩮᩣ ᩈᩣᩁᨾ᩠ᨾᨱᩮᩣ, ᩋᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩁᩪᨸᩴ ᨠᩩᩈᩃᩴ ᩈᩣᩁᨾ᩠ᨾᨱᩴ, ᩋᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᩋᨴᩮᩣᩈᩮᩣ ᨠᩩᩈᩃᩮᩣ ...ᨸᩮ... ᩋᨾᩮᩣᩉᩮᩣ ᨠᩩᩈᩃᩮᩣ ...ᨸᩮ... ᩈᨴ᩠ᨵᩣ ... ᩅᩦᩁᩥᨿᩴ ... ᩈᨲᩥ ... ᩈᨾᩣᨵᩥ ...ᨸᩮ... ᨸᨬ᩠ᨬᩣ ᨠᩩᩈᩃᩣ ᩈᩣᩁᨾ᩠ᨾᨱᩣ, ᩋᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩁᩪᨸᩴ ᨠᩩᩈᩃᩴ ᩈᩣᩁᨾ᩠ᨾᨱᩴ, ᩋᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᩁᩪᨸᩴ ᨠᩩᩈᩃᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ, ᨶᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᩃᩮᩣᨽᩮᩣ ᨠᩩᩈᩃᩮᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩮᩣ, ᨶᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᩁᩪᨸᩴ ᨠᩩᩈᩃᩴ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ, ᨶᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨴᩮᩣᩈᩮᩣ ᨠᩩᩈᩃᩮᩣ ...ᨸᩮ... ᨸᨬ᩠ᨬᩣ ᨠᩩᩈᩃᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩣ, ᨶᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

᪑᪘᪒। ᩁᩪᨸᩴ ᩋᨠᩩᩈᩃᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩣᩁᨾ᩠ᨾᨱᩴ, ᩋᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨶᨶᩩ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ, ᨶᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᩋᨶᩣᩁᨾ᩠ᨾᨱᩴ, ᨶᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᩁᩪᨸᩴ ᩋᨠᩩᩈᩃ''ᨶ᩠ᨲᩥ ...ᨸᩮ...।

᪑᪘᪓। ᩃᩮᩣᨽᩮᩣ ᩋᨠᩩᩈᩃᩮᩣ ᩈᩣᩁᨾ᩠ᨾᨱᩮᩣ, ᩋᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩁᩪᨸᩴ ᩋᨠᩩᩈᩃᩴ ᩈᩣᩁᨾ᩠ᨾᨱᩴ, ᩋᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨸᩮ... ᨸᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨴᩮᩣᩈᩮᩣ ... ᨾᩮᩣᩉᩮᩣ ...

ဖွဲ့ ...ပေ... ဘဏ္ဍတ်တပ်ပ် ဘကာုသလ် သံဇဓဖဲဖ, ဘတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဘံဖဏ်တံ၊ ဇူပ် ဘကာုသလ် သံဇဓဖဲဖ, ဘတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဏ ဂေမ် မတ်တပဲပေ ...ပေ...၊

ဇူပ် ဘကာုသလ် ဘဏဇဓဖဲဖ, ဏတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဘံဖဏ်တံ၊ လွှဘ ဘကာုသလွ် ဘဏဇဓဖဲဖွ, ဏတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဏ ဂေမ် မတ်တပဲပေ ...ပေ... ဇူပ် ဘကာုသလ် ဘဏဇဓဖဲဖ, ဏတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဘံဖဏ်တံ၊ ဝွဲသွ ... ဖွဲဟွ ...ပေ... ဘဏ္ဍတ်တပ်ပ် ဘကာုသလ် ဘဏဇဓဖဲဖ, ဏတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဏ ဂေမ် မတ်တပဲပေ ...ပေ...၊

၇၃၉၊ ဏ မတ်တပဲပံ – ''ဇူပ် ကာုသလဖဲပိ ဘကာုသလဖဲပီ''တိ? ဘံဖဏ်တံ၊ ဏဏ ဂယကဖဲ မဇီကဖဲ ကာုသလဖဲပိ ဘကာုသလဖဲပီတိ? ဘံဖဏ်တံ၊ ဂဆိဝိ ဂယကဖဲ မဇီကဖဲ ကာုသလဖဲပိ ဘကာုသလဖဲပိ, တေဏ မတ ဇေ မတ်တပဲပေ – ''ဇူပ် ကာုသလဖဲပိ ဘကာုသလဖဲပီ''တိ၊

ဇူပ် ကာုသလ်ကာုသလဏ်တိကထ ဏိဏုံဏီတံ၊

၇၁၊ သွံဖသဖမဂ်ဂွ

(၇၁၇) ၈၊ ဇူပ် မိပ်ကွတိကထ

၇၁၀၊ ဇူပ် မိပ်ကွတိ? ဘံဖဏ်တံ၊ ဇူပ် သုဇမောဏိယ် ဥက်ဇမောဏိယ် ဘဥက်ဇဖသုဇမောဏိယ်, သုဂ်ဃ မောဏ်ယ သဖဲပယုတ်တံ, ဥက်ဂ်ယ မောဏ်ယ သဖဲပယုတ်တံ, ဘဥက်ဇဖသုဂ်ယ မောဏ်ယ သဖဲပယုတ်တံ, ဖသဲသေဏ သဖဲပယုတ်တံ ...ပေ... ဖိတ်တေဏ သဖဲပယုတ်တံ, သံဇဓဖဲဖ, ဘတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဏ ဂေမ် မတ်တပဲပေ ...ပေ... ဏဏ ဏ သုဇမောဏိယ် ဏ ဥက်ဇမောဏိယ် ...ပေ... ဘဏဇဓဖဲဖ, ဏတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဘံဖဏ်တံ၊ ဂဆိဝိ ဏ သုဇမောဏိယ် ဏ ဥက်ဇမောဏိယ် ...ပေ... ဘဏဇဓဖဲဖ, ဏတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇိ, ဏွဲ ဥ မတ ဇေ မတ်တပဲပေ – ''ဇူပ် မိပ်ကွ''တိ၊

၇၁၁၊ ဖသဲသွ မိပ်ကွ, ဖသဲသွ သုဇမောဏိယွ ဥက်ဇမောဏိယွ ...ပေ... သံဇဓဖဲဖွ, ဘတ်ထိ တသဲသ ဘံမဏုံဗုဏ် ...ပေ... ပဇါဇီတိ? ဘံဖဏ်တံ၊ ဇူပ်

ဇိပ်ကွ, ဇူပ် သုဂမောဓိယ် ဥကဂမောဓိယ် ...ပေ... သ်ဇဖဲဖဏ်, ဘတ်ထိ တသ်သ ဘ်ဓဇ္ဇဇ္ဇ ...ပေ... ပဇိဒီတိ? ဏ ဂေမ် ဓတ်တပိဗေ ...ပေ...।

ဇူပ် ဇိပ်ကွ, ဇူပ် ဏ သုဂမောဓိယ် ဏ ဥကဂမောဓိယ် ...ပေ... ဘဏ်ဇဖဲဖဏ်, ဏတ်ထိ တသ်သ ဘ်ဓဇ္ဇဇ္ဇ ...ပေ... ပဇိဒီတိ? ဘ်ဖဏ်တ်। ဖသ်သွ ဇိပ်ကွ, ဖသ်သွ ဏ သုဂမောဓိယွ ဏ ဥကဂမောဓိယွ ...ပေ... ဘဏ်ဇဖဲဖဏ္ဍ, ဏတ်ထိ တသ်သ ဘ်ဓဇ္ဇဇ္ဇ ...ပေ... ပဇိဒီတိ? ဏ ဂေမ် ဓတ်တပိဗေ ...ပေ...।

၁၃၇। ဏ ဓတ်တပိပ် – ''ဇူပ် ဇိပ်ကွ''တိ? ဘ်ဖဏ်တ်। ဏဏ္ဍ ဂဖဲဖသ်သ ဂတတ်တ် ဘုပ်ပဏ်ဏ် ဝိတ်တပေတသိက် ဝဖဲဖ ဇိပ်ကွတိ? ဘ်ဖဏ်တ်। ဂဇ်ဝိ ဂဖဲဖသ်သ ဂတတ်တ် ဘုပ်ပဏ်ဏ် ဝိတ်တပေတသိက် ဝဖဲဖ ဇိပ်ကွ, တေဏ ဓတ ဇေ ဓတ်တပိဗေ – ''ဂဖဲဖသ်သ ဂတတ်တ် ဘုပ်ပဏ်ဏ် ဇူပ် ဇိပ်ကွ''တိ।

ဇူပ် ဇိပ်ကွတိကထ် ဏိဇ္ဇဇိတ်।

၇၁। သွဇသဖဓဂ်ကွ

(၇၁၉) ၈। ဇူပ် ဇူပ်ဓဃဇဏ်ဇူပ်ဓဃဇဏ်တိကထ်

၁၃၈। ဘတ်ထိ ဇူပ် ဇူပ်ဓဃဇဏ်တိ? ဘ်ဖဏ်တ်। သဖဲပတ်တေသိယ် ဘုပပတ်တေသိယ် ဝိဇ္ဇဇဝဖဲဖသုဂဓိဂ်ဏ်, သဖဲပတ်တေသိယေဏ ဝိတ်တေဏ ဘုပပတ်တေသိယေဏ ဝိတ်တေဏ ဝိဇ္ဇဇဝဖဲဖသုဂဓိဂ်ဏေဏ ဝိတ်တေဏ သဂဂတ် သဂဇ္ဇတ် သ်သဇ္ဇဇ် သဖဲပယုတ်တ် ဘေကုပ်ပ်ဝ် ဘေကဏ်ဇွဝ် ဘေကဓတ်ထုက် ဘေက်ဇဖဲဖဏဏ်တိ? ဏ ဂေမ် ဓတ်တပိဗေ ...ပေ... ဏဏ္ဍ ဏ သဖဲပတ်တေသိယ် ဏ ဘုပပတ်တေသိယ် ဏ ဝိဇ္ဇဇဝဖဲဖသုဂဓိဂ်ဏ်, ဏ သဖဲပတ်တေသိယေဏ ဝိတ်တေဏ ဏ ဘုပပတ်တေသိယေဏ ဝိတ်တေဏ ဏ ဝိဇ္ဇဇဝဖဲဖသုဂဓိဂ်ဏေဏ ဝိတ်တေဏ သဂဂတ် သဂဇ္ဇတ် သ်သဇ္ဇဇ် သဖဲပယုတ်တ် ဘေကုပ်ပ်ဝ် ဘေကဏ်ဇွဝ် ဘေကဓတ်ထုက် ဘေက်ဇဖဲဖဏဏ်တိ? ဘ်ဖဏ်တ်। ဂဇ်ဝိ ဏ သဖဲပတ်တေသိယ် ဏ ဘုပပတ်တေသိယ် ဏ ဝိဇ္ဇဇဝဖဲဖသုဂဓိဂ်ဏ်, ဏ သဖဲပတ်တေသိယေဏ ဝိတ်တေဏ ...ပေ... ဘေက်ဇဖဲဖဏ်, ဏွ ဝ ဓတ ဇေ ဓတ်တပိဗေ – ''ဘတ်ထိ ဇူပ် ဇူပ်ဓဃဇ''ဏ်တိ।

၁၃၉। ဘတ်ထိ ဇူပ် ဘဇူပ်ဓဃဇဏ်တိ? ဘ်ဖဏ်တ်। သဖဲပတ်တေသိယ် ဘုပပတ်တေသိယ် ဝိဇ္ဇဇဝဖဲဖသုဂဓိဂ်ဏ်, သဖဲပတ်တေသိယေဏ ဝိတ်တေဏ ဘုပပတ်တေသိယေဏ ဝိတ်တေဏ ဝိဇ္ဇဇဝဖဲဖသုဂဓိဂ်ဏေဏ ဝိတ်တေဏ သဂဂတ်

သဂတ္တိတံ သံသဋ္ဌံ သမ္ပယုတ္တံ ဘောဂုပ္ပံ ဘောဂါတ္တံ ဘောဗတိထုဂံ ဘောဂ်ဂတဗ္ဗာဇာတိ? ဏ ဂေမံ ဗတိတဗ္ဗေ ...ပေ... ဏာ ဏ သမ္ပတိတောသိယံ ဏ ဘုပပတိတောသိယံ ဏ ဝိဋ္ဌဂတဗ္ဗသုဂဖိဂ်တ္တံ, ဏ သမ္ပတိတောသိယေဏ ဝိတိတောဏ ...ပေ... ဘောဂ်ဂတဗ္ဗာဇာတိ? ဘာဗာတိ၊ ဂဇ်ဝိ ဏ သမ္ပတိတောသိယံ ဏ ဘုပပတိတောသိယံ ...ပေ... ဘောဗတိထုဂံ ဘောဂ်ဂတဗ္ဗာ, ဏ္ဍ ဝ ဗတ ဓေ ဗတိတဗ္ဗေ – ''ဘာတိထိ ဇူပံ ဘဇူပ်ဗဝဇ''ဏာတိ၊

၇၇၀၊ ဏ ဗတိတဗ္ဗံ – ''ဘာတိထိ ဇူပံ ဇူပ်ဗဝဇံ, ဘာတိထိ ဇူပံ ဘဇူပ်ဗဝဇ''ဏာတိ? ဘာဗာတိ၊ ဏာ ဂ်ဗ္ဗဝဇဂဗ္ဗသ္သ ဂတတိတံ ဇူပံ ဂ်ဗ္ဗဝဇဏာတိ? ဘာဗာတိ၊ ဂဇ်ဝိ ဂ်ဗ္ဗဝဇဂဗ္ဗသ္သ ဂတတိတံ ဇူပံ ဂ်ဗ္ဗဝဇံ, တေဏ ဗတ ဓေ ဗတိတဗ္ဗေ – ''ဇူပ်ဗဝဇဂဗ္ဗသ္သ ဂတတိတံ ဇူပံ ဇူပ်ဗဝဇံ, ဘဇူပ်ဗဝဇဂဗ္ဗသ္သ ဂတတိတံ ဇူပံ ဘဇူပ်ဗဝဇ''ဏာတိ၊

ဇူပံ ဇူပ်ဗဝဇံဇူပ်ဗဝဇဏာတိဂထံ ဏိဋ္ဌိတံ၊

၇၈၊ သွဇသဗဂ်ဂ္ဂ

(၇၈၁) ၇၀၊ ဇူပဇူပဒိတုပဂိယံပဏ်ဏဂထံ

၇၇၇၊ ဇူပဂ်ဂ္ဂ ဇူပဒိတုပဂိယံပဏ်ဏ္ဍတိ? ဘာဗာတိ၊ သမ္ပတိတောသိယ္ဂ ဘုပပတိတောသိယ္ဂ ဝိဋ္ဌဂတဗ္ဗသုဂဖိဂ်တ္တ, သမ္ပတိတောသိယေဏ ဝိတိတောဏ ဘုပပတိတောသိယေဏ ဝိတိတောဏ ဝိဋ္ဌဂတဗ္ဗသုဂဖိဂ်တောဏ ဝိတိတောဏ သဂဂတ္တ သဂတ္တိတ္တ သံသဋ္ဌ္ဂ သမ္ပယုတ္တ္ဂ ဘောဂုပ္ပ္ဂ ဘောဂါတ္တ္ဂ ဘောဗတိထုဂ္ဂ ဘောဂ်ဂတဗ္ဗာတ္တတိ? ဏ ဂေမံ ဗတိတဗ္ဗေ ...ပေ... ဏာ ဏ သမ္ပတိတောသိယ္ဂ ဏ ဘုပပတိတောသိယ္ဂ ဏ ဝိဋ္ဌဂတဗ္ဗသုဂဖိဂ်တ္တ, ဏ သမ္ပတိတောသိယေဏ ဝိတိတောဏ ...ပေ... ဘောဗတိထုဂ္ဂ ဘောဂ်ဂတဗ္ဗာတ္တတိ? ဘာဗာတိ၊ ဂဇ်ဝိ ဏ သမ္ပတိတောသိယ္ဂ ဏ ဘုပပတိတောသိယ္ဂ ဏ ဝိဋ္ဌဂတဗ္ဗသုဂဖိဂ်တ္တ, ဏ သမ္ပတိတောသိယေဏ ဝိတိတောဏ ...ပေ... ဘောဗတိထုဂ္ဂ ဘောဂ်ဂတဗ္ဗာတ္တ, ဏ္ဍ ဝ ဗတ ဓေ ဗတိတဗ္ဗေ – ''ဇူပဂ်ဂ္ဂ ဇူပဒိတုပဂိယံပဏ်ဏ္ဍ''တိ၊

၇၇၂၊ ဇူပဂ်ဂ္ဂ ဇူပဒိတုပဂိယံပဏ်ဏ္ဍတိ? ဘာဗာတိ၊ သဘာဂ်ဂ္ဂ သဘာဒိတုပဂိယံပဏ်ဏ္ဍတိ? ဏ ဂေမံ ဗတိတဗ္ဗေ ...ပေ... ဇူပဂ်ဂ္ဂ ဇူပဒိတုပဂိယံပဏ်ဏ္ဍတိ? ဘာဗာတိ၊ ဂဏ်ဒဂ်ဂ္ဂ ...ပေ... ဇသဂ်ဂ္ဂ ...ပေ... ဖွဋ္ဌဗ္ဗဂ်ဂ္ဂ ဖွဋ္ဌဗ္ဗဒိတုပဂိယံပဏ်ဏ္ဍတိ? ဏ ဂေမံ ဗတိတဗ္ဗေ ...ပေ...၊

ᩈᨴ᩠ᨴᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩈᨴ᩠ᨴᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩁᩪᨷᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨷᩮ… ᨣᨶ᩠ᨵᩔ…ᨷᩮ… ᩁᩈᩔ…ᨷᩮ… ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩁᩪᨷᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨷᩮ…।

᪑᪑᪓। ᩋᩁᩪᨷᩔ ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᩁᩪᨷᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨷᩮ… ᩋᩁᩪᨷᩔ ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᨾᩣᨷᨲ᩠ᨲᩮᩈᩥᨿᩔ ᩋᩩᨷᨷᨲ᩠ᨲᩮᩈᩥᨿᩔ ᨴᩥᨭ᩠ᨮᨵᨾ᩠ᨾᩈᩩᨡᩅᩥᩉᩣᩁᩥᩔ, ᩈᨾᩣᨷᨲ᩠ᨲᩮᩈᩥᨿᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᩋᩩᨷᨷᨲ᩠ᨲᩮᩈᩥᨿᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᨴᩥᨭ᩠ᨮᨵᨾ᩠ᨾᩈᩩᨡᩅᩥᩉᩣᩁᩥᨶᩣ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨣᨲᩴ ᩈᩉᨩᩣᨲᩴ ᩈᩴᩈᨭ᩠ᨮᩴ ᩈᨾ᩠ᨷᨿᩩᨲ᩠ᨲᩴ ᩋᩮᨠᩩᨷ᩠ᨷᩣᨴᩴ ᩋᩮᨠᨶᩥᩁᩮᩣᨵᩴ ᩋᩮᨠᩅᨲ᩠ᨳᩩᨠᩴ ᩋᩮᨠᩣᩁᨾ᩠ᨾᨱᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨷᩮ… ᨶᨶᩩ ᨶ ᩈᨾᩣᨷᨲ᩠ᨲᩮᩈᩥᨿᩔ ᨶ ᩋᩩᨷᨷᨲ᩠ᨲᩮᩈᩥᨿᩔ ᨶ ᨴᩥᨭ᩠ᨮᨵᨾ᩠ᨾᩈᩩᨡᩅᩥᩉᩣᩁᩥᩔ, ᨶ ᩈᨾᩣᨷᨲ᩠ᨲᩮᩈᩥᨿᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ…ᨷᩮ… ᩋᩮᨠᩅᨲ᩠ᨳᩩᨠᩴ ᩋᩮᨠᩣᩁᨾ᩠ᨾᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᨶ ᩈᨾᩣᨷᨲ᩠ᨲᩮᩈᩥᨿᩔ ᨶ ᩋᩩᨷᨷᨲ᩠ᨲᩮᩈᩥᨿᩔ ᨶ ᨴᩥᨭ᩠ᨮᨵᨾ᩠ᨾᩈᩩᨡᩅᩥᩉᩣᩁᩥᩔ, ᨶ ᩈᨾᩣᨷᨲ᩠ᨲᩮᩈᩥᨿᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᨶ ᩋᩩᨷᨷᨲ᩠ᨲᩮᩈᩥᨿᩮᨶ ᨧᩥᨲ᩠ᨲᩮᨶ ᨶ ᨴᩥᨭ᩠ᨮᨵᨾ᩠ᨾᩈᩩᨡᩅᩥᩉᩣᩁᩥᨶᩣ ᨧᩥᨲ᩠ᨲᩮᨶ ᩈᩉᨣᨲᩴ ᩈᩉᨩᩣᨲᩴ ᩈᩴᩈᨭ᩠ᨮᩴ ᩈᨾ᩠ᨷᨿᩩᨲ᩠ᨲᩴ ᩋᩮᨠᩩᨷ᩠ᨷᩣᨴᩴ ᩋᩮᨠᨶᩥᩁᩮᩣᨵᩴ ᩋᩮᨠᩅᨲ᩠ᨳᩩᨠᩴ ᩋᩮᨠᩣᩁᨾ᩠ᨾᨱᩴ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᩁᩪᨷᩔ ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ।

᪑᪑᪔। ᩋᩁᩪᨷᩔ ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᨴ᩠ᨴᩔ ᩈᨴ᩠ᨴᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨷᩮ… ᩋᩁᩪᨷᩔ ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨣᨶ᩠ᨵᩔ…ᨷᩮ… ᩁᩈᩔ…ᨷᩮ… ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᩔ ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨷᩮ…।

ᩈᨴ᩠ᨴᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩈᨴ᩠ᨴᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᩁᩪᨷᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨷᩮ… ᨣᨶ᩠ᨵᩔ…ᨷᩮ… ᩁᩈᩔ…ᨷᩮ… ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᨹᩮᩣᨭ᩠ᨮᨻ᩠ᨻᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᩁᩪᨷᩔ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ…ᨷᩮ…।

᪑᪑᪕। ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩁᩪᨷᩔ ᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ, ᩋᩁᩪᨷᩔ ᩋᩁᩪᨷᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᨠᩣᨾᩔ ᨠᩣᨾᨵᩣᨲᩩᨷᩁᩥᨿᩣᨷᨶ᩠ᨶᩮᩣᨲᩥ?

ဢၢမၼ်တႃ။ ယႆ့ဝႃ ပၼ ၵ်ဝပ်ႁၢ ၵ်ဝၸႃဏုပ်ၵေႆပမႅ္ၵ, ၼေႃၵႃ မၸ ၼေ မၵ်ၼပ်ပေ –
‘‘ႁူပၵ်ႁၢ ႁူပၸႃဏုပ်ၵေႆပမႅ္ၵ, ဢႁူပၵ်ႁၢ ဢႁူပၸႃဏုပ်ၵေႆပမႅ္ၵ’’တိ။

ႁူပၵ်ႁၢ ႁူပၸႃဏုပ်ၵေႆပမႅ္ၵ ဢႁူပၵ်ႁၢ ဢႁူပၸႃဏုပ်ၵေႆပမႅ္ၵတိၵႃ ၼိႃၽၽႃ။

ႁူပ်ႁူပၸႃဏုပ်ၵေႆပမၢၵႃ ၼိႃၽၽႃ။

သွၼ်ႁသၢမၵ်ႁၢ။

ၸသုၵ်ၵ်ၼ –

ၸိတ်တၼိၵ်ႁၢ, ၸိတ်တပၵ်ႁၢ, သုၵ်ၵ်ပ်ပၼ်, ဢၼိၵ်ႁၢ ၵၢသိၵ်ၵ်, ႁူပ် ႁေတု, ႁူပ် သႁေတုၵံ, ႁူပ် ၵုသလမ္ပိ ဢၵုသလမ္ပိ, ႁူပ် မိပ်ၵ, ဢတ်ထိ ႁူပ် ႁူပ်မၸၵ် ဢတ်ထိ ႁူပ် ဢႁူပ်မၸၵ်, သပ်ပေ ၵိလေသႃ ၵ်ဝၸႃဏုပ်ၵေႆပမၢၵ်တိ။

၇၇။ သၵ်ၸႃၼသၢမၵ်ႁၢ

(၇၁၁) ၇။ ဢၼဂၸွ ပုၸ်ၸူပၸယၵႃ

၇၇၁။ ဢတ်ထိ ဢၼဂၸွ ပုၸ်ၸူပၸယွတိ ? ဢၢမၼ်တႃ။ ဢတ်ထိ ဢၼဂၸွ ဢပုၸ်ၸူပၸယွတိ ? ၼ ႁေမ် မၵ်ၼပ်ပေ ...ပေ ... ၼၵ်ထိ ဢၼဂၸွ ဢပုၸ်ၸူပၸယွတိ ? ဢၢမၼ်တႃ။ ၼၵ်ထိ ဢၼဂၸွ ပုၸ်ၸူပၸယွတိ ? ၼ ႁေမ် မၵ်ၼပ်ပေ ...ပေ ...။

၇၇၇။ ဢတ်ထိ ဢၼဂၸွ ပုၸ်ၸူပၸယွတိ ? ဢၢမၼ်တႃ။ ဢၼဂ ပုၸ်ၸႃဢသၼ်ႁိၵ် ဢဢသၼ်ႁွတိ, ဢၼပ်ၸဢသၼ်ႁိၵ် ဢဢသၼ်ႁွတိ, ႁတိသံမၵ်ၼၼိယ် ၵၼ်ပ် ၵွတိ, ဢမသံမၵ်ၼၼိယ် ၵၼ်ပ် ၵွတိ, ဢသိသၵေႆယသံမၵ်ၼၼိယ် ၵၼ်ပ် ၵွတိ, ဢၼိပၸ်ၸသံမၵ်ၼၼိယ် [ဢၼိပၸ်ၸသံမၵ်ၼၼိၵ် (?)] ၵၼ်ပ် ၵွတိ, ၵဂ်ဢႁသံမၵ်ၼၼိယ် ၵၼ်ပ် ၵွတိ, ၵဂ်ပၵေႆမ်ၼသံမၵ်ၼၼိယ် ၵၼ်ပ် ၵွတိ, ဝေမသွဢႁွသံမၵ်ၼၼိယ် ၵၼ်ပ် ၵွတိ, ၵၼုသသွဢႁွသံမၵ်ၼၼိယ် ၵၼ်ပ် ၵွတီတိ ? ၼ ႁေမ် မၵ်ၼပ်ပေ ...ပေ ...။

𑄽𑄽𑄾𑅁 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄪𑄐𑄳𑄐𑄫𑄛𑄌𑄡𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄃𑅅𑄌𑄨𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄦𑅅 𑄃𑄛𑄌𑄨𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄦𑅅 𑄛𑄎𑄦𑄖𑄩𑄖𑄨 ...𑄛𑄬... 𑄃𑄢𑄦𑅅 𑄅𑄛𑅅𑄘𑄨𑄡𑄖𑄩𑄖𑄨 ...𑄛𑄬... 𑄃𑄢𑄦𑅅 𑄤𑄨𑄥𑄨𑄚𑄬𑄖𑄩𑄖𑄨 ...𑄛𑄬... 𑄃𑄢𑄦𑅅 𑄅𑄥𑄳𑄥𑄨𑄚𑄬𑄖𑄩𑄖𑄨 ...𑄛𑄬... 𑄃𑄢𑄦𑅅 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄩𑄖𑄨 ...𑄛𑄬... 𑄃𑄢𑄦𑅅 𑄥𑄚𑄳𑄙𑄫𑄛𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄚𑄬𑄤 𑄃𑅅𑄌𑄨𑄚𑅅𑄖𑄨 𑄚 𑄃𑄛𑄌𑄨𑄚𑅅𑄖𑄨 𑄃𑄛𑄌𑄨𑄚𑄨𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄚𑄬𑄤 𑄃𑅅𑄌𑄨𑄚𑅅𑄖𑄨 𑄚 𑄃𑄛𑄌𑄨𑄚𑅅𑄖𑄨 𑄃𑄛𑄌𑄨𑄚𑄨𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄪𑄐𑄳𑄐𑄫𑄛𑄌𑄡𑄮’’𑄖𑄨𑅁

𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄚𑄬𑄤 𑄛𑄎𑄦𑄖𑄨 𑄚 𑄅𑄛𑅅𑄘𑄨𑄡𑄖𑄨 𑄛𑄎𑄦𑄨𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮, 𑄚𑄬𑄤 𑄤𑄨𑄥𑄨𑄚𑄬𑄖𑄨 𑄚 𑄅𑄥𑄳𑄥𑄨𑄚𑄬𑄖𑄨 𑄤𑄨𑄥𑄨𑄚𑄬𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮, 𑄚𑄬𑄤 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄨 𑄚 𑄥𑄚𑄳𑄙𑄫𑄛𑄬𑄖𑄨 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄚𑄬𑄤 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄨 𑄚 𑄥𑄚𑄳𑄙𑄫𑄛𑄬𑄖𑄨 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄪𑄐𑄳𑄐𑄫𑄛𑄌𑄡𑄮’’𑄖𑄨𑅁

𑄽𑄽𑄿𑅁 𑄚𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄪𑄐𑄳𑄐𑄫𑄛𑄌𑄡𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄘𑅅𑄚𑄁 𑄘𑄘𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄘𑅅𑄚𑄁 𑄘𑄘𑄬𑄡𑄳𑄡, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄚𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄪𑄐𑄳𑄐𑄫𑄛𑄌𑄡𑄮’’𑄖𑄨𑅁

𑄃𑄢𑄦𑅅 𑄌𑄩𑄤𑄢𑄁 𑄘𑄘𑄬𑄡𑄳𑄡 ...𑄛𑄬... 𑄛𑄨𑄕𑄳𑄓𑄛𑅅𑄖𑄁 𑄘𑄘𑄬𑄡𑄳𑄡 ... 𑄥𑄬𑄚𑅅𑄥𑄚𑄁 𑄘𑄘𑄬𑄡𑄳𑄡 ... 𑄉𑄨𑄣𑅅𑄚𑄛𑄌𑄳𑄌𑄡𑄞𑄬𑄥𑄎𑄳𑄎𑄛𑄢𑄨𑄇𑄳𑄈𑅅𑄢𑄁 𑄘𑄘𑄬𑄡𑄳𑄡 ... 𑄈𑅅𑄘𑄚𑄩𑄡𑄁 𑄘𑄘𑄬𑄡𑄳𑄡 ... 𑄞𑄮𑄎𑄚𑄩𑄡𑄁 𑄘𑄘𑄬𑄡𑄳𑄡 ... 𑄛𑅅𑄚𑄩𑄡𑄁 𑄘𑄘𑄬𑄡𑄳𑄡 ... 𑄌𑄬𑄖𑄨𑄡𑄁 𑄤𑄚𑄳𑄘𑄬𑄡𑄳𑄡 ... 𑄌𑄬𑄖𑄨𑄡𑄬 𑄟𑅅𑄣𑄁 𑄃𑅅𑄢𑄮𑄛𑄬𑄡𑄳𑄡 ... 𑄉𑄚𑄳𑄙𑄁 𑄃𑅅𑄢𑄮𑄛𑄬𑄡𑄳𑄡 ... 𑄤𑄨𑄣𑄬𑄛𑄚𑄁 𑄃𑅅𑄢𑄮𑄛𑄬𑄡𑄳𑄡 ...𑄛𑄬... 𑄌𑄬𑄖𑄨𑄡𑄁 𑄃𑄞𑄨𑄘𑄇𑄳𑄈𑄨𑄕𑄁 [𑄛𑄘𑄇𑄳𑄈𑄨𑄕𑄁 (?)] 𑄇𑄢𑄬𑄡𑄳𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄌𑄬𑄖𑄨𑄡𑄁 𑄃𑄞𑄨𑄘𑄇𑄳𑄈𑄨𑄕𑄁 𑄇𑄢𑄬𑄡𑄳𑄡, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄚𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄪𑄐𑄳𑄐𑄫𑄛𑄌𑄡𑄮’’𑄖𑄨𑅁

𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄪𑄐𑄳𑄐𑄫𑄛𑄌𑄡𑄮𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄷𑄽𑅁 𑄥𑄖𑄳𑄖𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄼𑄽) 𑄸𑅁 𑄚𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄇𑅅𑄣𑄟𑄌𑄳𑄌𑄫𑄖𑄨𑄇𑄗𑅅

𑄽𑄾𑄶𑅁 𑄚𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄇𑅅𑄣𑄟𑄌𑄳𑄌𑄫𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄚𑄳𑄖𑄊𑅅𑄖𑄇𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄖𑄳𑄗𑄨

ဘာဏဂဏ်တဃ်တက်ွတိ ? ဘ်ဖ္ပာဏ်တ်၊ ဘာတ်ာထိ ဘာဏဂတွ် ဘာဂ်ာလဖ္ပာဝ်ဒူတိ ? ဏ ဟေမံ ဗတ်ာတဗ်ဗေ . . . ပေ . . . ဏတ်ာထိ ဘာဏဂတွ် ဘာဂ်ာလဖ္ပာဝ်ဒူတိ ? ဘ်ဖ္ပာဏ်တ်၊ ယွ ဘာဏဂဏ်တ် ဒွီဗိတ် မွက္ဂပေတိ, သတိ ဒွီဗိတေ ဒွီဗိတ်ဗသေသေ ဒွီဗိတ် မွက္ဂပေတိ, ဘာသတိ ဒွီဗိတေ ဒွီဗိတ်ဗသေသေ ဒွီဗိတ် မွက္ဂပေတီတိ ? သတိ ဒွီဗိတေ ဒွီဗိတ်ဗသေသေ ဒွီဗိတ် မွက္ဂပေတီတိ၊ ဟဇ်ဗိ သတိ ဒွီဗိတေ ဒွီဗိတ်ဗသေသေ ဒွီဗိတ် မွက္ဂပေတိ, ဏွ ဎ ဗတ ဏေ ဗတ်ာတဗ်ဗေ – ''ဏတ်ာထိ ဘာဏဂတွ် ဘာဂ်ာလဖ္ပာဝ်ဒူ''တိ၊ ဘာသတိ ဒွီဗိတေ ဒွီဗိတ်ဗသေသေ ဒွီဗိတ် မွက္ဂပေတီတိ, ဏတ်ာထိ ဘာဏဂဏ်တဃ်တက်ွတိ ? ဏ ဟေမံ ဗတ်ာတဗ်ဗေ . . . ပေ . . . ၊

၇၈၇၊ ဏတ်ာထိ ဘာဏဂတွ် ဘာဂ်ာလဖ္ပာဝ်ဒူတိ ? ဘ်ဖ္ပာဏ်တ်၊ ဘာဏဂတွ် ဂ်ယေ ဗိသံ ဏ ကဖ္ပေယျ, သတ်ာထံ ဏ ကဖ္ပေယျ, ဘာဂိဂိ ဏ ကဖ္ပေယျတိ ? ဏ ဟေမံ ဗတ်ာတဗ်ဗေ . . . ပေ . . . ဏဏု ဘာဏဂတွ် ဂ်ယေ ဗိသံ ကဖ္ပေယျ, သတ်ာထံ ကဖ္ပေယျ, ဘာဂိဂိ ကဖ္ပေယျတိ ? ဘ်ဖ္ပာဏ်တ်၊ ဟဇ်ဗိ ဘာဏဂတွ် ဂ်ယေ ဗိသံ ကဖ္ပေယျ, သတ်ာထံ ကဖ္ပေယျ, ဘာဂိဂိ ကဖ္ပေယျ, ဏွ ဎ ဗတ ဏေ ဗတ်ာတဗ်ဗေ – ''ဏတ်ာထိ ဘာဏဂတွ် ဘာဂ်ာလဖ္ပာဝ်ဒူ''တိ၊

ဘာဏဂတွ် ဂ်ယေ ဗိသံ ဏ ကဖ္ပေယျ, သတ်ာထံ ဏ ကဖ္ပေယျ, ဘာဂိဂိ ဏ ကဖ္ပေယျတိ ? ဘ်ဖ္ပာဏ်တ်၊ ဏတ်ာထိ ဘာဏဂဏ်တဃ်တက်ွတိ ? ဏ ဟေမံ ဗတ်ာတဗ်ဗေ . . . ပေ . . . ၊

၇၈၈၊ ဘာတ်ာထိ ဘာဏဂတွ် ဘာဂ်ာလဖ္ပာဝ်ဒူတိ ? ဘ်ဖ္ပာဏ်တ်၊ ဏဏု မုတ်ာတ် ဘဂဗတ် – ''ဏံဟံ, ဘဂ်ာဂမေ, သဇ်ဗေတဏ်ဂ်ဏ် ကဖ္ပာဏ် ကတ်ဏ် ဘုပဗိတ်ဏ် ဘာပဗဏ်သံဗဝိတွ ဗျဏ်တီဘ်ဗံ ဗဘ်ဖိ; တဇ်ဗ ဂွ ဝိဏ်ဏေဗ ဂဖ္ပာဖေ ဘုပဗဏ်ဒ် ဗ် ဘာပဏေ ဗ် ပဏ်ယ်ယေ''တိ၊ ဘာတ်ာထေဗ သုတ်ာတဏ်တွတိ ? ဘ်ဖ္ပာဏ်တ်၊ တေဏ ဟိ ဏတ်ာထိ ဘာဏဂတွ် ဘာဂ်ာလဖ္ပာဝ်ဒူတိ၊

ဏတ်ာထိ ဘာဏဂတွ် ဘာဂ်ာလဖ္ပာဝ်ဒူတိကထ် ဏိဏ်ဌိတ်၊

၇၇၊ သတ်ာတဏသဖ္ပဗဂ်ဂ္ဂ

(၇၁၈) ၁၊ သဗ်ဗဖိဝ် ကဖ္ပာဖတွ်တိကထ်

၇၈၁၊ သဗ်ဗဖိဝ် ကဖ္ပာဖတွ်တိ ? ဘ်ဖ္ပာဏ်တ်၊ ကဖ္ပာဖဗ်ပိ ကဖ္ပာဖတွ်တိ ? ဏ ဟေမံ ဗတ်ာတဗ်ဗေ . . . ပေ . . . သဗ်ဗဖိဝ် ကဖ္ပာဖတွ်တိ ? ဘ်ဖ္ပာဏ်တ်၊ သဗ်ဗဖိဝ်

[illegible]? [illegible] ...pe... [illegible]?
[illegible]। [illegible]? [illegible] ...pe...।

[illegible]। [illegible]? [illegible]। [illegible]
[illegible]? [illegible]। [illegible]? [illegible]। [illegible]?
[illegible] ...pe... [illegible]? [illegible]। [illegible]
[illegible]? [illegible] ...pe...।

[illegible] ...pe... [illegible] ... [illegible]
[illegible] ... [illegible] ... [illegible] ... [illegible] ...
[illegible] ... [illegible] ... [illegible] ...
[illegible] ... [illegible] ... [illegible] ...
[illegible] ... [illegible] ... [illegible] ...
[illegible] ... [illegible]? [illegible]।
[illegible]? [illegible]। [illegible]?
[illegible] ...pe... [illegible]? [illegible]।
[illegible]? [illegible] ...pe...।

[illegible]। [illegible] – ''[illegible]''[illegible]? [illegible]। [illegible]
[illegible] –

> ''[illegible] [[illegible] ([illegible]), [illegible] (?)] [illegible], [illegible] [[illegible] ([illegible]), [illegible] (?)] [illegible];
> [illegible], [illegible] [[illegible]; [illegible]]।
>
> ''[illegible],
> [illegible];
> [illegible],
> [illegible]''[illegible]।

[illegible]? [illegible]। [illegible] ''[illegible]''[illegible]।

[illegible]

[illegible]

[illegible]

[illegible] ... [illegible] ... [illegible]

[illegible] ... [illegible] ...

[illegible] ... [illegible] ...

[illegible]

[illegible]

𑅇𑄪𑄥𑄴𑄥𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄡𑄗𑅅 𑄃𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄝𑄘𑄴𑄙𑄁 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄐𑄴𑄐𑅅𑄖𑄁 𑄚 𑄛𑄪𑄚 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄨, 𑄃𑄬𑅇𑄟𑄬𑅇𑄁 𑄃𑄚𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄝𑄘𑄴𑄙𑄁 𑄘𑄪𑄇𑄴𑄈𑄁 𑄛𑄢𑄨𑄐𑄴𑄐𑅅𑄖𑄁 𑄚 𑄛𑄪𑄚 𑄃𑄪𑄛𑄴𑄛𑄎𑄴𑄎𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬। 𑄖𑄬𑄚 𑄦𑄨 𑄃𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄝𑄘𑄴𑄙𑄐𑄴𑄐𑄬𑅇 𑄘𑄪𑄇𑄴𑄈𑄚𑄴𑄖𑄨।

𑄃𑄨𑄚𑄴𑄘𑄳𑄢𑄨𑄡𑄝𑄘𑄴𑄙𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅।

𑄷𑄽। 𑄥𑄖𑄴𑄖𑄢𑄥𑄟𑅇𑄉𑄴𑄉𑄮

(𑄷𑄽𑄶) 𑄷। 𑄒𑄛𑄬𑄖𑄳𑅇𑅅 𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄚𑄴𑄖𑄨𑄇𑄗𑅅

𑄷𑄾𑄿। 𑄒𑄛𑄬𑄖𑄳𑅇𑅅 𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄁 𑄃𑅇𑄥𑄬𑄥𑄁 𑄥𑄌𑄴𑄌𑄁 𑄘𑄪𑄇𑄴𑄈𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮𑄛𑄨 𑄘𑄪𑄇𑄴𑄈𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮𑄛𑄨 𑄘𑄪𑄇𑄴𑄈𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄖𑄩𑄕𑄬𑅇 𑄃𑄢𑄨𑄡𑄥𑄌𑄴𑄌𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄖𑄩𑄕𑄬𑅇 𑄃𑄢𑄨𑄡𑄥𑄌𑄴𑄌𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪 𑄌𑄖𑄴𑄖𑅅𑄢𑄨 𑄃𑄢𑄨𑄡𑄥𑄌𑄴𑄌𑅅𑄚𑄨 𑅇𑄪𑄖𑄴𑄖𑅅𑄚𑄨 𑄞𑄉𑅇𑄖𑅅 – 𑄘𑄪𑄇𑄴𑄈𑄁, 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮, 𑄘𑄪𑄇𑄴𑄈𑄚𑄨𑄢𑄮𑄙𑄮, 𑄘𑄪𑄇𑄴𑄈𑄚𑄨𑄢𑄮𑄙𑄉𑅅𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄦𑄐𑄴𑄌𑄨 𑄌𑄖𑄴𑄖𑅅𑄢𑄨 𑄃𑄢𑄨𑄡𑄥𑄌𑄴𑄌𑅅𑄚𑄨 𑅇𑄪𑄖𑄴𑄖𑅅𑄚𑄨 𑄞𑄉𑅇𑄖𑅅 – 𑄘𑄪𑄇𑄴𑄈𑄁, 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮, 𑄘𑄪𑄇𑄴𑄈𑄚𑄨𑄢𑄮𑄙𑄮, 𑄘𑄪𑄇𑄴𑄈𑄚𑄨𑄢𑄮𑄙𑄉𑅅𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑅅; 𑄚𑄮 𑄌 𑅇𑄖 𑄢𑄬 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄖𑄩𑄕𑄬𑅇 𑄃𑄢𑄨𑄡𑄥𑄌𑄴𑄌𑅅𑄚𑄩''𑄖𑄨।

𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮𑄛𑄨 𑄘𑄪𑄇𑄴𑄈𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄇𑄬𑄚𑄑𑄴𑄒𑄬𑄚𑅅𑄖𑄨? 𑄃𑄚𑄨𑄌𑄴𑄌𑄑𑄴𑄒𑄬𑄚। 𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄮 𑄃𑄚𑄨𑄌𑄴𑄌𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄮 𑄘𑄪𑄇𑄴𑄈𑄮𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄮 𑄃𑄚𑄨𑄌𑄴𑄌𑄮, 𑄥𑄮 𑄌 𑄚 𑄘𑄪𑄇𑄴𑄈𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮 𑄃𑄚𑄨𑄌𑄴𑄌𑄮, 𑄥𑄮 𑄌 𑄚 𑄘𑄪𑄇𑄴𑄈𑄮𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄘𑄪𑄇𑄴𑄈𑄥𑄟𑄪𑄘𑄡𑄮 𑄃𑄚𑄨𑄌𑄴𑄌𑄮, 𑄥𑄮 𑄌 𑄘𑄪𑄇𑄴𑄈𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄮 𑄃𑄚𑄨𑄌𑄴𑄌𑄮, 𑄥𑄮 𑄌 𑄘𑄪𑄇𑄴𑄈𑄮𑄖𑄨? 𑄚 𑄦𑄬𑅇𑄁 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...।

𑄷𑄿𑄶। 𑄚 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄒𑄛𑄬𑄖𑄳𑅇𑅅 𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄁 𑄃𑅇𑄥𑄬𑄥𑄁 𑄥𑄌𑄴𑄌𑄁 𑄘𑄪𑄇𑄴𑄈𑄚𑄴''𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄚𑄚𑄪 𑄥𑄮 𑄘𑄪𑄇𑄴𑄈𑄚𑄨𑄢𑄮𑄙𑄉𑅅𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅। 𑄦𑄐𑄴𑄌𑄨 𑄥𑄮 𑄘𑄪𑄇𑄴𑄈𑄚𑄨𑄢𑄮𑄙𑄉𑅅𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑅅, 𑄖𑄬𑄚 𑅇𑄖 𑄢𑄬 𑅇𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄒𑄛𑄬𑄖𑄳𑅇𑅅 𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄁 𑄃𑅇𑄥𑄬𑄥𑄁 𑄥𑄌𑄴𑄌𑄁 𑄘𑄪𑄇𑄴𑄈𑄚𑄴''𑄖𑄨।

𑄒𑄛𑄬𑄖𑄳𑅇𑅅 𑄃𑄢𑄨𑄡𑄟𑄉𑄴𑄉𑄚𑄴𑄖𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅।

17. Sattarasamavaggo

([illegible]) 8. Na vattabbaṃ saṅgho dakkhiṇaṃ paṭiggaṇhātītikathā

[illegible]. Na vattabbaṃ – ''saṅgho dakkhiṇaṃ paṭiggaṇhātī''ti? Āmantā. Nanu saṅgho āhuneyyo pāhuneyyo dakkhiṇeyyo añjalikaraṇīyo anuttaraṃ puññakkhettaṃ lokassāti? Āmantā. Hañci saṅgho āhuneyyo pāhuneyyo dakkhiṇeyyo añjalikaraṇīyo anuttaraṃ puññakkhettaṃ lokassa, tena vata re vattabbe – ''saṅgho dakkhiṇaṃ paṭiggaṇhātī''ti.

Na vattabbaṃ – ''saṅgho dakkhiṇaṃ paṭiggaṇhātī''ti? Āmantā. Nanu cattāro purisayugā aṭṭhapurisapuggalā dakkhiṇeyyā vuttā bhagavatāti? Āmantā. Hañci cattāro purisayugā aṭṭha purisapuggalā dakkhiṇeyyā vuttā bhagavatā, tena vata re vattabbe – ''saṅgho dakkhiṇaṃ paṭiggaṇhātī''ti.

Na vattabbaṃ – ''saṅgho dakkhiṇaṃ paṭiggaṇhātī''ti? Āmantā. Nanu atthi keci saṅghassa dānaṃ dentīti? Āmantā. Hañci atthi keci saṅghassa dānaṃ denti, tena vata re vattabbe – ''saṅgho dakkhiṇaṃ paṭiggaṇhātī''ti. Nanu atthi keci saṅghassa cīvaraṃ denti ...pe... piṇḍapātaṃ denti ... senāsanaṃ denti ... gilānapaccayabhesajjaparikkhāraṃ denti ... khādanīyaṃ denti ... bhojanīyaṃ denti ...pe... pānīyaṃ dentīti? Āmantā. Hañci atthi keci saṅghassa pānīyaṃ denti, tena vata re vattabbe – ''saṅgho dakkhiṇaṃ paṭiggaṇhātī''ti.

Na vattabbaṃ – ''saṅgho dakkhiṇaṃ paṭiggaṇhātī''ti? Āmantā. Nanu vuttaṃ bhagavatā –

> ''Āhutiṃ jātavedova, mahāmeghova medaniṃ;
> Saṅgho samādhisampanno, paṭiggaṇhāti dakkhiṇa''nti.

Attheva suttantoti? Āmantā. Tena hi saṅgho dakkhiṇaṃ paṭiggaṇhātīti.

᪁᪀᪈᪂᪨ ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᨸᨭᩥᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨾᨣ᩠ᨣᩮᩣ ᨸᨭᩥᨣ᩠ᨣᨱ᩠ᩉᩣᨲᩥ, ᨹᩃᩴ ᨸᨭᩥᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...᪨

ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᨸᨭᩥᨣ᩠ᨣᨱ᩠ᩉᩣᨲᩦᨲᩥᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

᪁᪇᪨ ᩈᨲ᩠ᨲᩁᩈᨾᩅᨣ᩠ᨣᩮᩣ

(᪁᪇᪂) ᪁᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦᨲᩥᨠᨳᩣ

᪁᪀᪈᪃᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩈᨦ᩠ᨥᩮᩣ ᩋᩣᩉᩩᨶᩮᨿ᩠ᨿᩮᩣ ᨸᩣᩉᩩᨶᩮᨿ᩠ᨿᩮᩣ ᨴᨠ᩠ᨡᩥᨱᩮᨿ᩠ᨿᩮᩣ ᩋᨬ᩠ᨩᩃᩥᨠᩁᨱᩦᨿᩮᩣ ᩋᨶᩩᨲ᩠ᨲᩁᩴ ᨸᩩᨬ᩠ᨬᨠ᩠ᨡᩮᨲ᩠ᨲᩴ ᩃᩮᩣᨠᩔᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩈᨦ᩠ᨥᩮᩣ ᩋᩣᩉᩩᨶᩮᨿ᩠ᨿᩮᩣ ...ᨸᩮ ... ᩋᨶᩩᨲ᩠ᨲᩁᩴ ᨸᩩᨬ᩠ᨬᨠ᩠ᨡᩮᨲ᩠ᨲᩴ ᩃᩮᩣᨠᩔ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦ''ᨲᩥ᪨

ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᨧᨲ᩠ᨲᩣᩁᩮᩣ ᨸᩩᩁᩥᩈᨿᩩᨣᩣ ᩋᨭ᩠ᨮ ᨸᩩᩁᩥᩈᨸᩩᨣ᩠ᨣᩃᩣ ᨴᨠ᩠ᨡᩥᨱᩮᨿ᩠ᨿᩣ ᩅᩩᨲ᩠ᨲᩣ ᨽᨣᩅᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᨧᨲ᩠ᨲᩣᩁᩮᩣ ᨸᩩᩁᩥᩈᨿᩩᨣᩣ ᩋᨭ᩠ᨮ ᨸᩩᩁᩥᩈᨸᩩᨣ᩠ᨣᩃᩣ ᨴᨠ᩠ᨡᩥᨱᩮᨿ᩠ᨿᩣ ᩅᩩᨲ᩠ᨲᩣ ᨽᨣᩅᨲᩣ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦ''ᨲᩥ᪨

ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦ''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩋᨲ᩠ᨳᩥ ᨠᩮᨧᩥ ᩈᨦ᩠ᨥᩔ ᨴᩣᨶᩴ ᨴᨲ᩠ᩅᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩋᩣᩁᩣᨵᩮᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᨲ᩠ᨳᩥ ᨠᩮᨧᩥ ᩈᨦ᩠ᨥᩔ ᨴᩣᨶᩴ ᨴᨲ᩠ᩅᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩋᩣᩁᩣᨵᩮᨶ᩠ᨲᩥ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦ''ᨲᩥ᪨

ᨶᨶᩩ ᩋᨲ᩠ᨳᩥ ᨠᩮᨧᩥ ᩈᨦ᩠ᨥᩔ ᨧᩦᩅᩁᩴ ᨴᨲ᩠ᩅᩣ ...ᨸᩮ ... ᨸᩥᨱ᩠ᨯᨸᩣᨲᩴ ᨴᨲ᩠ᩅᩣ ...ᨸᩮ ... ᩈᩮᨶᩣᩈᨶᩴ ᨴᨲ᩠ᩅᩣ ... ᨣᩥᩃᩣᨶᨸᨧ᩠ᨧᨿᨽᩮᩈᨩ᩠ᨩᨸᩁᩥᨠ᩠ᨡᩣᩁᩴ ᨴᨲ᩠ᩅᩣ ... ᨡᩣᨴᨶᩦᨿᩴ ᨴᨲ᩠ᩅᩣ ... ᨽᩮᩣᨩᨶᩦᨿᩴ ᨴᨲ᩠ᩅᩣ ...ᨸᩮ ... ᨸᩣᨶᩦᨿᩴ ᨴᨲ᩠ᩅᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩋᩣᩁᩣᨵᩮᨶ᩠ᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᨲ᩠ᨳᩥ ᨠᩮᨧᩥ ᩈᨦ᩠ᨥᩔ ᨸᩣᨶᩦᨿᩴ ᨴᨲ᩠ᩅᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩋᩣᩁᩣᨵᩮᨶ᩠ᨲᩥ, ᨲᩮᨶ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦ''ᨲᩥ᪨

᪁᪀᪈᪄᪨ ᩈᨦ᩠ᨥᩮᩣ ᨴᨠ᩠ᨡᩥᨱᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨾᨣ᩠ᨣᩮᩣ ᩅᩥᩈᩮᩣᨵᩮᨲᩥ, ᨹᩃᩴ ᩅᩥᩈᩮᩣᨵᩮᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ ...᪨

န ဝတ္တဗ္ဗံ သံဃော ဒက္ခိဏံ ဝိသောဓေတီတိကထာ နိဋ္ဌိတာ။

၁၇၊ သတ္တရသမဝဂ္ဂေါ

(၁၇၇) ၈၊ န ဝတ္တဗ္ဗံ သံဃော ဘုဉ္ဇတီတိကထာ

၁၈၁၇၊ န ဝတ္တဗ္ဗံ – ‘‘သံဃော ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတီ’’တိ? အာမန္တာ။ နနု အတ္ထိ ကေစိ သံဃဘတ္တာနိ ကရောန္တိ, ဥဒ္ဒေသဘတ္တာနိ ကရောန္တိ, ယာဂုပါနာနိ ကရောန္တီတိ? အာမန္တာ။ ဟဉ္စိ အတ္ထိ ကေစိ သံဃဘတ္တာနိ ကရောန္တိ, ဥဒ္ဒေသဘတ္တာနိ ကရောန္တိ, ယာဂုပါနာနိ ကရောန္တိ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ‘‘သံဃော ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတီ’’တိ။

န ဝတ္တဗ္ဗံ – ‘‘သံဃော ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတီ’’တိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ‘‘ဂဏဘောဇနေ ပရမ္ပရဘောဇနေ အတိရိတ္တဘောဇနေ အနတိရိတ္တဘောဇနေ’’တိ? အာမန္တာ။ ဟဉ္စိ ဝုတ္တံ ဘဂဝတာ – ‘‘ဂဏဘောဇနေ ပရမ္ပရဘောဇနေ အတိရိတ္တဘောဇနေ အနတိရိတ္တဘောဇနေ’’, တေန ဝတ ရေ ဝတ္တဗ္ဗေ – ‘‘သံဃော ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတီ’’တိ။

န ဝတ္တဗ္ဗံ – ‘‘သံဃော ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတီ’’တိ? အာမန္တာ။ နနု အဋ္ဌ ပါနာနိ ဝုတ္တာနိ ဘဂဝတာ – အမ္ဗပါနံ, ဇမ္ဗုပါနံ, စောစပါနံ, မောစပါနံ, မဓုကပါနံ, [မဓုပါနံ (သီ၊ သျာ၊ ကံ၊ ပီ၊) မဟာဝ၊ ၃၀၀ ပဿိတဗ္ဗံ] မုဒ္ဒိကပါနံ, သာလုကပါနံ, ဖာရုသကပါနာနီတိ? အာမန္တာ။ ဟဉ္စိ အဋ္ဌ ပါနာနိ ဝုတ္တာနိ ဘဂဝတာ – အမ္ဗပါနံ, ဇမ္ဗုပါနံ, စောစပါနံ, မောစပါနံ, မဓုကပါနံ, မုဒ္ဒိကပါနံ, သာလုကပါနံ, ဖာရုသကပါနံ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ‘‘သံဃော ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတီ’’တိ။

၁၈၁၈၊ သံဃော ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတီတိ? အာမန္တာ။ မဂ္ဂေါ ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတိ, ဖလံ ဘုဉ္ဇတိ ပိဝတိ ခါဒတိ သာယတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

န ဝတ္တဗ္ဗံ သံဃော ဘုဉ္ဇတီတိကထာ နိဋ္ဌိတာ။

၁၇၊ သတ္တရသမဝဂ္ဂေါ

(𑄷𑄽𑄸) 𑄾। 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 𑄥𑄋𑄳𑄊𑄥𑄳𑄥𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣𑄚𑄳𑄖𑄨𑄇𑄗𑅅

𑄽𑄿𑄷। 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄋𑄳𑄊𑄥𑄳𑄥 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄥𑄋𑄳𑄊𑄮 𑄃𑅅𑄦𑄪𑄚𑄬𑄡𑄳𑄡𑄮 𑄛𑅅𑄦𑄪𑄚𑄬𑄡𑄳𑄡𑄮 𑄘𑄇𑄳𑄈𑄨𑄕𑄬𑄡𑄳𑄡𑄮 𑄃𑄐𑄳𑄎𑄣𑄨𑄇𑄢𑄕𑄩𑄡𑄮 𑄃𑄚𑄪𑄖𑄳𑄖𑄢𑄁 𑄛𑄪𑄐𑄳𑄐𑄇𑄳𑄈𑄬𑄖𑄳𑄖𑄁 𑄣𑄮𑄇𑄥𑄳𑄥𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄥𑄋𑄳𑄊𑄮 𑄃𑅅𑄦𑄪𑄚𑄬𑄡𑄳𑄡𑄮 …𑄛𑄬… 𑄃𑄚𑄪𑄖𑄳𑄖𑄢𑄁 𑄛𑄪𑄐𑄳𑄐𑄇𑄳𑄈𑄬𑄖𑄳𑄖𑄁 𑄣𑄮𑄇𑄥𑄳𑄥, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄋𑄳𑄊𑄥𑄳𑄥 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣’’𑄚𑄳𑄖𑄨।

𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄋𑄳𑄊𑄥𑄳𑄥 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄛𑄪𑄢𑄨𑄥𑄡𑄪𑄉𑅅 𑄃𑄑𑄳𑄒 𑄛𑄪𑄢𑄨𑄥𑄛𑄪𑄉𑄳𑄉𑄣𑅅 𑄘𑄇𑄳𑄈𑄨𑄕𑄬𑄡𑄳𑄡𑅅 𑄤𑄪𑄖𑄳𑄖𑅅 𑄞𑄉𑄤𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄛𑄪𑄢𑄨𑄥𑄡𑄪𑄉𑅅 𑄃𑄑𑄳𑄒 𑄛𑄪𑄢𑄨𑄥𑄛𑄪𑄉𑄳𑄉𑄣𑅅 𑄘𑄇𑄳𑄈𑄨𑄕𑄬𑄡𑄳𑄡𑅅 𑄤𑄪𑄖𑄳𑄖𑅅 𑄞𑄉𑄤𑄖𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄋𑄳𑄊𑄥𑄳𑄥 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣’’𑄚𑄳𑄖𑄨।

𑄽𑄿𑄸। 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄋𑄳𑄊𑄥𑄳𑄥 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄥𑄋𑄳𑄊𑄬, 𑄉𑄮𑄖𑄟𑄨, 𑄘𑄬𑄦𑄨, 𑄥𑄋𑄳𑄊𑄬 𑄖𑄬 𑄘𑄨𑄚𑄳𑄚𑄬 𑄃𑄦𑄐𑄳𑄌𑄬𑄤 𑄛𑄫𑄎𑄨𑄖𑄮 𑄞𑄤𑄨𑄥𑄳𑄥𑅅𑄟𑄨 𑄥𑄋𑄳𑄊𑄮 𑄌𑅅’’𑄖𑄨 [𑄟। 𑄚𑄨। 𑄹।𑄹𑄽𑄼]। 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄖𑄬𑄚 𑄦𑄨 𑄥𑄋𑄳𑄊𑄥𑄳𑄥 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣𑄚𑄳𑄖𑄨।

𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄋𑄳𑄊𑄥𑄳𑄥 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄥𑄇𑄳𑄇𑄮 𑄘𑄬𑄤𑅅𑄚𑄟𑄨𑄚𑄳𑄘𑄮 𑄞𑄉𑄤𑄚𑄳𑄖𑄁 𑄆𑄖𑄘𑄤𑄮𑄌 –

‘‘𑄡𑄎𑄟𑅅𑄚𑅅𑄚𑄁 𑄟𑄚𑄪𑄥𑄳𑄥𑅅𑄚𑄁, 𑄛𑄪𑄐𑄳𑄐𑄛𑄬𑄇𑄳𑄈𑅅𑄚 𑄛𑅅𑄕𑄨𑄚𑄁;
𑄇𑄢𑄮𑄖𑄁 𑄃𑄮𑄛𑄙𑄨𑄇𑄁 𑄛𑄪𑄐𑄳𑄐𑄁, 𑄇𑄖𑄳𑄗 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣𑄚𑄳𑄖𑄨।

‘‘𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄌 𑄛𑄑𑄨𑄛𑄚𑄳𑄚𑅅, 𑄌𑄖𑄳𑄖𑅅𑄢𑄮 𑄌 𑄜𑄣𑄬 𑄒𑄨𑄖𑅅;
𑄆𑄥 𑄥𑄋𑄳𑄊𑄮 𑄅𑄎𑄪𑄞𑄫𑄖𑄮, 𑄛𑄐𑄳𑄐𑅅𑄥𑄩𑄣𑄥𑄟𑅅𑄦𑄨𑄖𑄮।

‘‘𑄡𑄎𑄟𑅅𑄚𑅅𑄚𑄁 𑄟𑄚𑄪𑄥𑄳𑄥𑅅𑄚𑄁, 𑄛𑄪𑄐𑄳𑄐𑄛𑄬𑄇𑄳𑄈𑅅𑄚 𑄛𑅅𑄕𑄨𑄚𑄁;
𑄇𑄢𑄮𑄖𑄁 𑄃𑄮𑄛𑄙𑄨𑄇𑄁 𑄛𑄪𑄐𑄳𑄐𑄁, 𑄥𑄋𑄳𑄊𑄬 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣’’𑄚𑄳𑄖𑄨 [𑄥𑄁। 𑄚𑄨। 𑄷।𑄸𑄼𑄸; 𑄤𑄨। 𑄤। 𑄼𑄺𑄸, 𑄽𑄻𑄷]।

‘‘𑄆𑄥𑄮 𑄦𑄨 𑄥𑄋𑄳𑄊𑄮 𑄤𑄨𑄛𑄪𑄣𑄮 𑄟𑄦𑄉𑄳𑄉𑄖𑄮,
𑄆𑄥𑄛𑄳𑄛𑄟𑄬𑄡𑄳𑄡𑄮 𑄅𑄘𑄙𑄩𑄤 𑄥𑅅𑄉𑄢𑄮;
𑄆𑄖𑄬 𑄦𑄨 𑄥𑄬𑄑𑄳𑄒𑅅 𑄚𑄢𑄤𑄩𑄢𑄥𑅅𑄤𑄇𑅅 [𑄚𑄢𑄥𑄩𑄦𑄥𑅅𑄤𑄇𑅅 (𑄇।)],

ပဉ္စကံ ဒက္ခိဏာဝိသုဒ္ဓိယောတိ။

''တေသံ သုဒိန္နံ သုဟုတံ သုယိဋ္ဌံ, ယေ သင်္ဃမုဒ္ဒိဿ ဒဒန္တိ ဒါနံ; သာ ဒက္ခိဏာ သင်္ဃဂတာ ပတိဋ္ဌိတာ, မဟပ္ဖလာ လောကဝိဒူန ဝဏ္ဏိတာ။

''ဧတာဒိသံ ယညမနုဿရန္တာ, ယေ ဝေဒဇာတာ ဝိစရန္တိ [ဝိဟရန္တိ (သီ။ က။)] လောကေ; ဝိနေယျ မစ္ဆေရမလံ သမူလံ, အနိန္ဒိတာ သဂ္ဂမုပေန္တိ ဌာန''န္တိ [ဝိ။ ဝ။ ၆၄၀, ၆၄၁]။

အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ သင်္ဃဿ ဒိန္နံ မဟပ္ဖလန္တိ။

န ဝတ္တဗ္ဗံ သင်္ဃဿ ဒိန္နံ မဟပ္ဖလန္တိကထာ နိဋ္ဌိတာ။

၁၇။ သတ္တရသမဝဂ္ဂေါ

(၁၇၈) ၁၀။ န ဝတ္တဗ္ဗံ ဗုဒ္ဓဿဒိန္နံ မဟပ္ဖလန္တိကထာ

၁၈၈၈။ န ဝတ္တဗ္ဗံ – ''ဗုဒ္ဓဿ ဒိန္နံ မဟပ္ဖလ''န္တိ? အာမန္တာ။ နနု ဘဂဝါ ဒ္ဝိပဒါနံ အဂ္ဂေါ, ဒ္ဝိပဒါနံ သေဋ္ဌော, ဒ္ဝိပဒါနံ ပါမောက္ခော, ဒ္ဝိပဒါနံ ဥတ္တမော, ဒ္ဝိပဒါနံ ပဝရော အသမော အသမသမော အပ္ပဋိသမော အပ္ပဋိဘာဂေါ အပ္ပဋိပုဂ္ဂလောတိ? အာမန္တာ။ ဟဉ္စိ ဘဂဝါ ဒ္ဝိပဒါနံ အဂ္ဂေါ, ဒ္ဝိပဒါနံ သေဋ္ဌော, ဒ္ဝိပဒါနံ ပါမောက္ခော, ဒ္ဝိပဒါနံ ဥတ္တမော, ဒ္ဝိပဒါနံ ပဝရော အသမော အသမသမော အပ္ပဋိသမော အပ္ပဋိဘာဂေါ အပ္ပဋိပုဂ္ဂလော, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ဗုဒ္ဓဿ ဒိန္နံ မဟပ္ဖလ''န္တိ။

န ဝတ္တဗ္ဗံ – ''ဗုဒ္ဓဿ ဒိန္နံ မဟပ္ဖလ''န္တိ? အာမန္တာ။ အတ္ထိ ကောစိ ဗုဒ္ဓေန သမသမော – သီလေန သမာဓိနာ ပညာယာတိ? နတ္ထိ။ ဟဉ္စိ နတ္ထိ ကောစိ ဗုဒ္ဓေန သမသမော – သီလေန သမာဓိနာ ပညာယ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''ဗုဒ္ဓဿ ဒိန္နံ မဟပ္ဖလ''န္တိ။

ထ မတ်တပိပ် – ''ဖုဝ်ဒသ်သ ဝ်ဏ်ထ် ဖဂပ်ဖလ''ထိတိ? ဘ်ဖ္မန်တာ। ထုထု မုတ်တံ ဘဂဝတာ –

> ''ဏယိမဿံဝ် မဲ လူကေ ပဏသံဝ် မဲ ပထ,
> ဖုဝ်ဒေထ သေဋ္ဌံ ဗ သဂ္ဂ ဗ မိတ္တဒတိ;
> ယဖဲဂုဏေယျံထ ဘဂိဂတ် ဂတ္တ,
> ပဋိဘတ်ထိက်ထ မိပုလပ်ဖလေသိထ''ထိတိ [မြို। ဓ। ၇၀၉]।

ဘတ်ထေမ သုတ်တဏ်တွတိ? ဘ်ဖ္မန်တာ। တေထ ဂိ ဖုဝ်ဒသ်သ ဝ်ဏ်ထ် ဖဂပ်ဖလဏ်တိ।

ထ မတ်တပိပ် ဖုဝ်ဒသ်သ ဝ်ဏ်ထ် ဖဂပ်ဖလဏ်တိကထ် ထိဋ္ဌိတ်။

၇၇। သတ်တတဏသမဝဂ္ဂ

(၇၇၈) ၇၇। ဘက်ဏိဖ်မိသုဝ်ဒိကထ်

၈၀၀। ဝ်ယကတ္တမ ဝ်ထံ မိသုတ္တိယတိ, ထွ် ပဋိဂိဂ်ဂကတ္တုတိ? ဘ်ဖ္မန်တာ। ထုထု ဘတ်ထိ ကေဝိ ပဋိဂိဂ်ဂက် ဘဂုဏေယျံ ပ်ဂုဏေယျံ ဘက်ဏိဖေယျံ ဘခ်ဒလိကဏဖီယ် ဘထုတ်တတ် ပုခ်ဒက်ရေတ်တံ လွကသ်သ်တိ? ဘ်ဖ္မန်တာ। ဂခ်ဝိ ဘတ်ထိ ကေဝိ ပဋိဂိဂ်ဂက် ဘဂုဏေယျံ ပ်ဂုဏေယျံ ဘက်ဏိဖေယျံ ဘခ်ဒလိကဏဖီယ် ဘထုတ်တတ် ပုခ်ဒက်ရေတ်တံ လွကသ်သ, ထွ် ဗ မတ ဏေ မတ်တပိပေ – ''ဝ်ယကတ္တမ ဝ်ထံ မိသုတ္တိယတိ, ထွ် ပဋိဂိဂ်ဂကတ္တု''တိ।

ဝ်ယကတ္တမ ဝ်ထံ မိသုတ္တိယတိ, ထွ် ပဋိဂိဂ်ဂကတ္တုတိ? ဘ်ဖ္မန်တာ। ထုထု ဗတ်တတ်ဂွ် ပုဏ်သယုဂ် ဘဋ္ဌ ပုဏ်သပုဂ်ဂလ် ဘက်ဏိဖေယျံ မုတ်တ် ဘဂဝတ်တိ? ဘ်ဖ္မန်တာ। ဂခ်ဝိ ဗတ်တတ်ဂွ် ပုဏ်သယုဂ် ဘဋ္ဌ ပုဏ်သပုဂ်ဂလ် ဘက်ဏိဖေယျံ မုတ်တ် ဘဂဝတ်, ထွ် ဗ မတ ဏေ မတ်တပိပေ – ''ဝ်ယကတ္တမ ဝ်ထံ မိသုတ္တိယတိ, ထွ် ပဋိဂိဂ်ဂကတ္တု''တိ।

ဝ်ယကတ္တမ ဝ်ထံ မိသုတ္တိယတိ, ထွ် ပဋိဂိဂ်ဂကတ္တုတိ? ဘ်ဖ္မန်တာ। ထုထု ဘတ်ထိ ကေဝိ သွတ်ပထ်ထေ ဝ်ထံ ဘတ္တ ဘက်ဏိဖ် ဘတ်ဒေထ်တိတိ? ဘ်ဖ္မန်တာ। ဂခ်ဝိ ဘတ်ထိ ကေဝိ သွတ်ပထ်ထေ ဝ်ထံ ဘတ္တ ဘက်ဏိဖ် ဘတ်ဒေထ်တိ, ထွ် ဗ မတ ဏေ မတ်တပိပေ – ''ဝ်ယကတ္တမ ဝ်ထံ မိသုတ္တိယတိ, ထွ် ပဋိဂိဂ်ဂကတ္တု''တိ।

𑄚𑄚𑄪 𑄃𑄖𑄳𑄗𑄨 𑄇𑄬𑄌𑄨 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 ...𑄛𑄬... 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄥𑄳𑄥 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄮 𑄘𑅅𑄚𑄁 𑄘𑄖𑄳𑄤𑅅 𑄘𑄇𑄳𑄈𑄨𑄕𑄁 𑄃𑅅𑄢𑅅𑄙𑄬𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄃𑄖𑄳𑄗𑄨 𑄇𑄬𑄌𑄨 𑄃𑄢𑄦𑄖𑄮 𑄘𑅅𑄚𑄁 𑄘𑄖𑄳𑄤𑅅 𑄘𑄇𑄳𑄈𑄨𑄕𑄁 𑄃𑅅𑄢𑅅𑄙𑄬𑄚𑄳𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄘𑅅𑄠𑄇𑄖𑄮𑄤 𑄘𑅅𑄚𑄁 𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄨, 𑄚𑄮 𑄛𑄑𑄨𑄉𑄳𑄉𑅅𑄦𑄇𑄖𑄮’’𑄖𑄨।

𑄾𑄶𑄺। 𑄛𑄑𑄨𑄉𑄳𑄉𑅅𑄦𑄇𑄖𑄮 𑄘𑅅𑄚𑄁 𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄐𑄳𑄐𑄮 𑄃𑄐𑄳𑄐𑄥𑄳𑄥 𑄇𑅅𑄢𑄇𑄮, 𑄛𑄢𑄋𑄳𑄇𑄖𑄁 𑄥𑄪𑄈𑄘𑄪𑄇𑄳𑄈𑄁, 𑄃𑄐𑄳𑄐𑄮 𑄇𑄢𑄮𑄖𑄨 𑄃𑄐𑄳𑄐𑄮 𑄛𑄑𑄨𑄥𑄁𑄤𑄬𑄘𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... ।

𑄘𑅅𑄠𑄇𑄖𑄮𑄤 𑄘𑅅𑄚𑄁 𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄨, 𑄚𑄮 𑄛𑄑𑄨𑄉𑄳𑄉𑅅𑄦𑄇𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄌𑄖𑄥𑄳𑄥𑄮 𑄄𑄟𑅅, 𑄃𑅅𑄚𑄚𑄳𑄘, 𑄘𑄇𑄳𑄈𑄨𑄕𑅅 𑄤𑄨𑄥𑄪𑄘𑄳𑄙𑄨𑄠𑄮! 𑄇𑄖𑄟𑅅 𑄌𑄖𑄥𑄳𑄥𑄮? 𑄃𑄖𑄳𑄗𑅅𑄚𑄚𑄳𑄘, 𑄘𑄇𑄳𑄈𑄨𑄕𑅅 𑄘𑅅𑄠𑄇𑄖𑄮 𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄨, 𑄚𑄮 𑄛𑄑𑄨𑄉𑄳𑄉𑅅𑄦𑄇𑄖𑄮; 𑄃𑄖𑄳𑄗𑅅𑄚𑄚𑄳𑄘, 𑄘𑄇𑄳𑄈𑄨𑄕𑅅 𑄛𑄑𑄨𑄉𑄳𑄉𑅅𑄦𑄇𑄖𑄮 𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄨, 𑄚𑄮 𑄘𑅅𑄠𑄇𑄖𑄮; 𑄃𑄖𑄳𑄗𑅅𑄚𑄚𑄳𑄘, 𑄘𑄇𑄳𑄈𑄨𑄕𑅅 𑄘𑅅𑄠𑄇𑄖𑄮 𑄌𑄬𑄤 𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄨 𑄛𑄑𑄨𑄉𑄳𑄉𑅅𑄦𑄇𑄖𑄮 𑄌; 𑄃𑄖𑄳𑄗𑅅𑄚𑄚𑄳𑄘, 𑄘𑄇𑄳𑄈𑄨𑄕𑅅 𑄚𑄬𑄤 𑄘𑅅𑄠𑄇𑄖𑄮 𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄨, 𑄚𑄮 𑄛𑄑𑄨𑄉𑄳𑄉𑅅𑄦𑄇𑄖𑄮। 𑄄𑄟𑅅 𑄈𑄮, 𑄃𑅅𑄚𑄚𑄳𑄘, 𑄌𑄖𑄥𑄳𑄥𑄮 𑄘𑄇𑄳𑄈𑄨𑄕𑅅 𑄤𑄨𑄥𑄪𑄘𑄳𑄙𑄨𑄠𑄮’’𑄖𑄨 [𑄟। 𑄚𑄨। 𑄹।𑄹𑄾𑄺]। 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄘𑅅𑄠𑄇𑄖𑄮𑄤 𑄘𑅅𑄚𑄁 𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄨, 𑄚𑄮 𑄛𑄑𑄨𑄉𑄳𑄉𑅅𑄦𑄇𑄖𑄮’’𑄖𑄨।

𑄘𑄇𑄳𑄈𑄨𑄕𑅅𑄤𑄨𑄥𑄪𑄘𑄳𑄙𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄥𑄖𑄳𑄖𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮।

𑄖𑄥𑄳𑄥𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄛𑄪𑄐𑄳𑄐𑄫𑄛𑄌𑄠𑄮, 𑄃𑄖𑄳𑄗𑄨 𑄃𑄢𑄦𑄖𑄮 𑄃𑄇𑅅𑄣𑄟𑄌𑄳𑄌𑄪, 𑄥𑄝𑄳𑄝𑄟𑄨𑄘𑄁 𑄇𑄟𑄳𑄟𑄖𑄮, 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄠𑄝𑄘𑄳𑄙𑄟𑄬𑄤 𑄘𑄪𑄇𑄳𑄈𑄁, 𑄒𑄛𑄬𑄖𑄳𑄤𑅅 𑄃𑄢𑄨𑄠𑄟𑄉𑄳𑄉𑄁 𑄃𑄤𑄥𑄬𑄥𑅅 𑄥𑄋𑄳𑄈𑅅𑄢𑅅 𑄘𑄪𑄇𑄳𑄈𑅅, 𑄥𑄋𑄳𑄊𑄮 𑄘𑄇𑄳𑄈𑄨𑄕𑄁 𑄛𑄑𑄨𑄉𑄳𑄉𑄕𑄳𑄦𑅅𑄖𑄨, 𑄥𑄋𑄳𑄊𑄮 𑄘𑄇𑄳𑄈𑄨𑄕𑄁 𑄤𑄨𑄥𑄮𑄙𑄬𑄖𑄨, 𑄥𑄋𑄳𑄊𑄮 𑄞𑄪𑄐𑄳𑄎𑄖𑄨 𑄛𑄨𑄤𑄖𑄨 𑄈𑅅𑄘𑄖𑄨 𑄥𑅅𑄠𑄖𑄨, 𑄥𑄋𑄳𑄊𑄥𑄳𑄥 𑄘𑄨𑄚𑄳𑄚𑄁 𑄟𑄦𑄛𑄳𑄜𑄣𑄁, 𑄃𑄖𑄳𑄗𑄨 𑄘𑅅𑄚𑄁 𑄤𑄨𑄥𑄪𑄘𑄳𑄙𑄨𑄠𑅅𑄖𑄨 [𑄤𑄨𑄥𑄪𑄎𑄳𑄏𑄖𑄩𑄖𑄨 (𑄥𑄳𑄠𑅅।)]।

𑄷𑄾। 𑄃𑄑𑄳𑄒𑅅𑄢𑄥𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄽𑄽) 𑄷। 𑄟𑄚𑄪𑄥𑄳𑄥𑄣𑄮𑄇𑄇𑄗𑅅

𑄾𑄶𑄸𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – “𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄬 𑄃𑄑𑄴𑄒𑅅𑄥𑄩”𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄴𑄗𑄨 𑄝𑄪𑄘𑄴𑄙𑄤𑄪𑄖𑄴𑄖𑅅𑄚𑄨 𑄌𑄬𑄖𑄨𑄡𑅅𑄚𑄨 𑄃𑅅𑄢𑅅𑄟𑄤𑄨𑄦𑅅𑄢𑄉𑅅𑄟𑄚𑄨𑄉𑄟𑄚𑄉𑄢𑅅𑄚𑄨 𑄢𑄑𑄴𑄒𑅅𑄚𑄨 𑄎𑄚𑄛𑄘𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄖𑄴𑄗𑄨 𑄝𑄪𑄘𑄴𑄙𑄤𑄪𑄖𑄴𑄖𑅅𑄚𑄨 𑄌𑄬𑄖𑄨𑄡𑅅𑄚𑄨 𑄃𑅅𑄢𑅅𑄟𑄤𑄨𑄦𑅅𑄢𑄉𑅅𑄟𑄚𑄨𑄉𑄟𑄚𑄉𑄢𑅅𑄚𑄨 𑄢𑄑𑄴𑄒𑅅𑄚𑄨 𑄎𑄚𑄛𑄘𑅅𑄚𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – “𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄬 𑄃𑄑𑄴𑄒𑅅𑄥𑄩”𑄖𑄨𑅁

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – “𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄬 𑄃𑄑𑄴𑄒𑅅𑄥𑄩”𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄤𑅅 𑄣𑄪𑄟𑄴𑄝𑄨𑄚𑄨𑄡𑅅 𑄎𑅅𑄖𑄮, 𑄝𑄮𑄙𑄨𑄡𑅅 𑄟𑄫𑄣𑄬 𑄃𑄞𑄨𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮, 𑄝𑅅𑄢𑅅𑄕𑄥𑄨𑄡𑄁 𑄞𑄉𑄤𑄖𑅅 𑄙𑄟𑄴𑄟𑄌𑄇𑄴𑄇𑄁 𑄛𑄤𑄖𑄴𑄖𑄨𑄖𑄁, 𑄌𑅅𑄛𑅅𑄣𑄬 𑄌𑄬𑄖𑄨𑄡𑄬 𑄃𑅅𑄡𑄪𑄥𑄋𑄴𑄈𑅅𑄢𑄮 𑄃𑄮𑄥𑄴𑄥𑄑𑄴𑄒𑄮, 𑄇𑄪𑄥𑄨𑄚𑅅𑄢𑅅𑄡𑄁 𑄞𑄉𑄤𑅅 𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑄪𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄞𑄉𑄤𑅅 𑄣𑄪𑄟𑄴𑄝𑄨𑄚𑄨𑄡𑅅 𑄎𑅅𑄖𑄮 ...𑄛𑄬... 𑄇𑄪𑄥𑄨𑄚𑅅𑄢𑅅𑄡𑄁 𑄞𑄉𑄤𑅅 𑄛𑄢𑄨𑄚𑄨𑄝𑄴𑄝𑄪𑄖𑄮, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – “𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄬 𑄃𑄑𑄴𑄒𑅅𑄥𑄩”𑄖𑄨𑅁

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – “𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄬 𑄃𑄑𑄴𑄒𑅅𑄥𑄩”𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – “𑄃𑄬𑄇𑄟𑄨𑄘𑅅𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄟𑄡𑄁 𑄃𑄪𑄇𑄴𑄇𑄑𑄴𑄒𑅅𑄡𑄁 𑄤𑄨𑄦𑄢𑅅𑄟𑄨 𑄥𑄪𑄞𑄉𑄤𑄚𑄬 𑄥𑅅𑄣𑄢𑅅𑄎𑄟𑄫𑄣𑄬”𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄸𑅁𑄿𑄷]; “𑄃𑄬𑄇𑄟𑄨𑄘𑅅𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄟𑄡𑄁 𑄃𑄪𑄢𑄪𑄤𑄬𑄣𑅅𑄡𑄁 𑄤𑄨𑄦𑄢𑅅𑄟𑄨 𑄃𑄎𑄛𑅅𑄣𑄚𑄨𑄉𑄴𑄢𑄮𑄙𑄬 𑄛𑄒𑄟𑅅𑄞𑄨𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮”𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄺𑅁𑄸𑄷]; “𑄃𑄬𑄇𑄟𑄨𑄘𑅅𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄟𑄡𑄁 𑄢𑅅𑄎𑄉𑄦𑄬 𑄤𑄨𑄦𑄢𑅅𑄟𑄨 𑄤𑄬𑅄𑄪𑄤𑄚𑄬 𑄇𑄣𑄚𑄴𑄘𑄇𑄚𑄨𑄤𑅅𑄛𑄬”𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄸𑅁𑄷𑄾𑄶]; “𑄃𑄬𑄇𑄟𑄨𑄘𑅅𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄟𑄡𑄁 𑄥𑅅𑄤𑄖𑄴𑄗𑄨𑄡𑄁 𑄤𑄨𑄦𑄢𑅅𑄟𑄨 𑄎𑄬𑄖𑄤𑄚𑄬 𑄃𑄚𑅅𑄗𑄛𑄨𑄕𑄴𑄓𑄨𑄇𑄥𑄴𑄥 𑄃𑅅𑄢𑅅𑄟𑄬”𑄖𑄨; “𑄃𑄬𑄇𑄟𑄨𑄘𑅅𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄥𑄟𑄡𑄁 𑄤𑄬𑄥𑅅𑄣𑄨𑄡𑄁 𑄤𑄨𑄦𑄢𑅅𑄟𑄨 𑄟𑄦𑅅𑄤𑄚𑄬 𑄇𑄫𑄑𑅅𑄉𑅅𑄢𑄥𑅅𑄣𑅅𑄡”𑄚𑄴𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄹𑅁𑄷𑄷]! 𑄃𑄖𑄴𑄗𑄨 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄬 𑄃𑄑𑄴𑄒𑅅𑄥𑄩𑄖𑄨𑅁

𑄾𑄶𑄹𑅁 𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄬 𑄃𑄑𑄴𑄒𑅅𑄥𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄞𑄉𑄤𑅅 𑄣𑄮𑄇𑄬 𑄎𑅅𑄖𑄮, 𑄣𑄮𑄇𑄬 𑄥𑄁𑄤𑄓𑄴𑄔𑄮, 𑄣𑄮𑄇𑄁 𑄃𑄞𑄨𑄞𑄪𑄡𑄴𑄡 𑄤𑄨𑄦𑄢𑄖𑄨 𑄃𑄚𑄪𑄛𑄣𑄨𑄖𑄴𑄖𑄮 𑄣𑄮𑄇𑄬𑄚𑅅𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄺𑅁𑄹𑄼]? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄞𑄉𑄤𑅅 𑄣𑄮𑄇𑄬 𑄎𑅅𑄖𑄮, 𑄣𑄮𑄇𑄬 𑄥𑄁𑄤𑄓𑄴𑄔𑄮, 𑄣𑄮𑄇𑄁 𑄃𑄞𑄨𑄞𑄪𑄡𑄴𑄡 𑄤𑄨𑄦𑄢𑄖𑄨 𑄃𑄚𑄪𑄛𑄣𑄨𑄖𑄴𑄖𑄮 𑄣𑄮𑄇𑄬𑄚, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – “𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅 𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄬 𑄃𑄑𑄴𑄒𑅅𑄥𑄩”𑄖𑄨𑅁

𑄟𑄚𑄪𑄥𑄴𑄥𑄣𑄮𑄇𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄷𑄾𑅁 𑄃𑄑𑄴𑄒𑅅𑄢𑄥𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄽𑄾) 𑄸𑅁 𑄙𑄟𑄴𑄟𑄘𑄬𑄥𑄚𑅅𑄇𑄗𑅅

𑄾𑄶𑄻𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄝𑄪𑄘𑄴𑄙𑄬𑄚 𑄞𑄉𑄤𑄖𑅅 𑄙𑄟𑄴𑄟𑄮 𑄘𑄬𑄥𑄨𑄖𑄮''𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄇𑄬𑄚 𑄘𑄬𑄥𑄨𑄖𑄮𑄖𑄨? 𑄃𑄞𑄨𑄚𑄨𑄟𑄴𑄟𑄨𑄖𑄬𑄚 𑄘𑄬𑄥𑄨𑄖𑄮𑄖𑄨𑅁 𑄃𑄞𑄨𑄚𑄨𑄟𑄴𑄟𑄨𑄖𑄮 𑄎𑄨𑄚𑄮 𑄥𑄖𑄴𑄗𑅅 𑄥𑄟𑄴𑄟𑅅𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮 𑄥𑄝𑄴𑄝𑄐𑄴𑄐𑄫 𑄥𑄝𑄴𑄝𑄘𑄥𑄴𑄥𑅅𑄤𑄩 𑄙𑄟𑄴𑄟𑄥𑄴𑄥𑅅𑄟𑄩 𑄙𑄟𑄴𑄟𑄛𑄴𑄛𑄑𑄨𑄥𑄢𑄕𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄝𑄪𑄘𑄴𑄙𑄬𑄚 𑄞𑄉𑄤𑄖𑅅 𑄙𑄟𑄴𑄟𑄮 𑄘𑄬𑄥𑄨𑄖𑄮''𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄇𑄬𑄚 𑄘𑄬𑄥𑄨𑄖𑄮𑄖𑄨? 𑄃𑅅𑄡𑄥𑄴𑄟𑄖𑅅 𑄃𑅅𑄚𑄚𑄴𑄘𑄬𑄚 𑄘𑄬𑄥𑄨𑄖𑄮𑄖𑄨𑅁 𑄃𑅅𑄡𑄥𑄴𑄟𑅅 𑄃𑅅𑄚𑄚𑄴𑄘𑄮 𑄎𑄨𑄚𑄮 𑄥𑄖𑄴𑄗𑅅 𑄥𑄟𑄴𑄟𑅅𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮 𑄥𑄝𑄴𑄝𑄐𑄴𑄐𑄫 𑄥𑄝𑄴𑄝𑄘𑄥𑄴𑄥𑅅𑄤𑄩 𑄙𑄟𑄴𑄟𑄥𑄴𑄥𑅅𑄟𑄩 𑄙𑄟𑄴𑄟𑄛𑄴𑄛𑄑𑄨𑄥𑄢𑄕𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬 ...𑅁

𑄾𑄶𑄼𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄝𑄪𑄘𑄴𑄙𑄬𑄚 𑄞𑄉𑄤𑄖𑅅 𑄙𑄟𑄴𑄟𑄮 𑄘𑄬𑄥𑄨𑄖𑄮''𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ''𑄥𑄁𑄈𑄨𑄖𑄴𑄖𑄬𑄚𑄛𑄨 𑄈𑄮 𑄃𑄦𑄁, 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄴𑄖, 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄬𑄡𑄴𑄡𑄁; 𑄤𑄨𑄖𑄴𑄗𑅅𑄢𑄬𑄚𑄛𑄨 𑄈𑄮 𑄃𑄦𑄁, 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄴𑄖, 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄬𑄡𑄴𑄡𑄁; 𑄥𑄁𑄈𑄨𑄖𑄴𑄖𑄤𑄨𑄖𑄴𑄗𑅅𑄢𑄬𑄚𑄛𑄨 𑄈𑄮 𑄃𑄦𑄁, 𑄥𑅅𑄢𑄨𑄛𑄪𑄖𑄴𑄖, 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄬𑄡𑄴𑄡𑄁; 𑄃𑄐𑄴𑄐𑅅𑄖𑅅𑄢𑄮 𑄌 𑄘𑄪𑄣𑄴𑄣𑄞𑅅''𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄹𑅁𑄹𑄹]! 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄝𑄪𑄘𑄴𑄙𑄬𑄚 𑄞𑄉𑄤𑄖𑅅 𑄙𑄟𑄴𑄟𑄮 𑄘𑄬𑄥𑄨𑄖𑄮𑄖𑄨𑅁

𑄾𑄶𑄽𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄝𑄪𑄘𑄴𑄙𑄬𑄚 𑄞𑄉𑄤𑄖𑅅 𑄙𑄟𑄴𑄟𑄮 𑄘𑄬𑄥𑄨𑄖𑄮''𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – '''𑄃𑄞𑄨𑄐𑄴𑄐𑅅𑄡𑅅𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄬𑄟𑄨, 𑄚𑄮 𑄃𑄚𑄞𑄨𑄐𑄴𑄐𑅅𑄡; 𑄥𑄚𑄨𑄘𑅅𑄚𑅅𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄬𑄟𑄨, 𑄚𑄮 𑄃𑄚𑄨𑄘𑅅𑄚𑄁; 𑄥𑄛𑄴𑄛𑅅𑄑𑄨𑄦𑅅𑄢𑄨𑄡𑅅𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄬𑄟𑄨, 𑄚𑄮 𑄃𑄛𑄴𑄛𑅅𑄑𑄨𑄦𑅅𑄢𑄨𑄡𑄁; 𑄖𑄥𑄴𑄥 [𑄡𑄐𑄴𑄌𑄥𑄴𑄥 (𑄥𑄩𑅁 𑄛𑄩𑅁 𑄇𑅁)] 𑄟𑄡𑄴𑄦𑄁, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄃𑄞𑄨𑄐𑄴𑄐𑅅𑄡 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄡𑄖𑄮 𑄚𑄮 𑄃𑄚𑄞𑄨𑄐𑄴𑄐𑅅𑄡, 𑄥𑄚𑄨𑄘𑅅𑄚𑄁 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄡𑄖𑄮 𑄚𑄮 𑄃𑄚𑄨𑄘𑅅𑄚𑄁, 𑄥𑄛𑄴𑄛𑅅𑄑𑄨𑄦𑅅𑄢𑄨𑄡𑄁 𑄙𑄟𑄴𑄟𑄁 𑄘𑄬𑄥𑄡𑄖𑄮 𑄚𑄮 𑄃𑄛𑄴𑄛𑅅𑄑𑄨𑄦𑅅𑄢𑄨𑄡𑄁 𑄇𑄢𑄕𑄩𑄡𑄮 𑄃𑄮𑄤𑅅𑄘𑄮 𑄇𑄢𑄕𑄩𑄡𑅅 𑄃𑄚𑄪𑄥𑅅𑄥𑄚𑄩; 𑄃𑄣𑄐𑄴𑄌 𑄛𑄚 𑄤𑄮, 𑄞𑄨𑄇𑄴𑄈𑄤𑄬, 𑄖𑄪𑄑𑄴𑄒𑄨𑄡𑅅 𑄃𑄣𑄁 𑄃𑄖𑄴𑄖𑄟𑄚𑄖𑅅𑄡 𑄃𑄣𑄁 𑄥𑄮𑄟𑄚𑄥𑄴𑄥𑅅𑄡 – 𑄥𑄟𑄴𑄟𑅅𑄥𑄟𑄴𑄝𑄪𑄘𑄴𑄙𑄮 𑄞𑄉𑄤𑅅, 𑄥𑄴𑄤𑅅𑄇𑄴𑄈𑅅𑄖𑄮 𑄙𑄟𑄴𑄟𑄮, 𑄥𑄪𑄛𑄴𑄛𑄑𑄨𑄛𑄚𑄴𑄚𑄮 𑄥𑄋𑄴𑄊𑄮'𑄖𑄨𑅁 𑄄𑄟𑄥𑄴𑄟𑄨𑄐𑄴𑄌 𑄛𑄚 𑄤𑄬𑄡𑄴𑄡𑅅𑄇𑄢𑄕𑄥𑄴𑄟𑄨𑄁 𑄞𑄐𑄴𑄐𑄟𑅅𑄚𑄬 𑄘𑄥𑄥𑄦𑄥𑄴𑄥𑄩 𑄣𑄮𑄇𑄙𑅅𑄖𑄪 𑄃𑄇𑄟𑄴𑄛𑄨𑄖𑄴𑄗𑅅''𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄹𑅁𑄷𑄸𑄼]! 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄝𑄪𑄘𑄴𑄙𑄬𑄚 𑄞𑄉𑄤𑄖𑅅 𑄙𑄟𑄴𑄟𑄮 𑄘𑄬𑄥𑄨𑄖𑄮𑄖𑄨𑅁

𑄙𑄟𑄴𑄟𑄘𑄬𑄥𑄚𑅅𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

8. Aṭṭhamavaggo

(79) 3. [illegible]kathā

807. Natthi [illegible] [illegible] [illegible]ti? Āmantā. Natthi [illegible] [illegible] [illegible]ti? Na hevaṃ vattabbe ...pe... natthi [illegible] [illegible] [illegible]ti? Āmantā. Natthi [illegible] [illegible] [illegible] ...pe... [illegible]ti? Na hevaṃ vattabbe ...pe....

Atthi [illegible] [illegible] [illegible]ti? Āmantā. Atthi [illegible] [illegible] [illegible]ti? Na hevaṃ vattabbe ...pe... atthi [illegible] [illegible] [illegible] ...pe... [illegible]ti? Āmantā. Atthi [illegible] [illegible] [illegible]ti? Na hevaṃ vattabbe ...pe....

Natthi [illegible] [illegible] [illegible]ti? Āmantā. [illegible] [illegible]ti? Na hevaṃ vattabbe ...pe... nanu [illegible] [illegible] [illegible] [illegible] [illegible]ti? Āmantā. Hañci [illegible] [illegible] [illegible] [illegible] [illegible], no ca vata re vattabbe – "natthi [illegible] [illegible] [illegible]"ti ...pe....

Natthi [illegible] [illegible] [illegible]ti? Āmantā. Nanu [illegible] [illegible] [illegible]ti? Āmantā. Hañci [illegible] [illegible] [illegible], no ca vata re vattabbe – "natthi [illegible] [illegible] [illegible]"ti.

808. Atthi [illegible] [illegible] [illegible]ti? Āmantā. [illegible] [illegible]ti? Na hevaṃ vattabbe. Tena hi natthi [illegible] [illegible] [illegible]ti.

[illegible]kathā niṭṭhitā.

8. Aṭṭhamavaggo

(80) 4. [illegible]kathā

᪘᪐᪘᪨ ᨻᩩᨴ᩠ᨵᩔ ᨽᨣᩅᨲᩮᩣ ᩏᨧ᩠ᨧᩣᩁᨸᩔᩣᩅᩮᩣ ᩋᨲᩥᩅᩥᨿ ᩋᨬ᩠ᨬᩮ ᨣᨶ᩠ᨵᨩᩣᨲᩮ ᩋᨵᩥᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨽᨣᩅᩣ ᨣᨶ᩠ᨵᨽᩮᩣᨩᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨶᨶᩩ ᨽᨣᩅᩣ ᩋᩮᩣᨴᨶᨠᩩᨾ᩠ᨾᩣᩈᩴ ᨽᩩᨬ᩠ᨩᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᨽᨣᩅᩣ ᩋᩮᩣᨴᨶᨠᩩᨾ᩠ᨾᩣᩈᩴ ᨽᩩᨬ᩠ᨩᨲᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨻᩩᨴ᩠ᨵᩔ ᨽᨣᩅᨲᩮᩣ ᩏᨧ᩠ᨧᩣᩁᨸᩔᩣᩅᩮᩣ ᩋᨲᩥᩅᩥᨿ ᩋᨬ᩠ᨬᩮ ᨣᨶ᩠ᨵᨩᩣᨲᩮ ᩋᨵᩥᨣᨱ᩠ᩉᩣᨲᩦ’’ᨲᩥ᪨

ᨻᩩᨴ᩠ᨵᩔ ᨽᨣᩅᨲᩮᩣ ᩏᨧ᩠ᨧᩣᩁᨸᩔᩣᩅᩮᩣ ᩋᨲᩥᩅᩥᨿ ᩋᨬ᩠ᨬᩮ ᨣᨶ᩠ᨵᨩᩣᨲᩮ ᩋᨵᩥᨣᨱ᩠ᩉᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨲ᩠ᨳᩥ ᨠᩮᨧᩥ ᨻᩩᨴ᩠ᨵᩔ ᨽᨣᩅᨲᩮᩣ ᩏᨧ᩠ᨧᩣᩁᨸᩔᩣᩅᩴ ᨶ᩠ᩉᩣᨿᨶ᩠ᨲᩥ ᩅᩥᩃᩥᨾ᩠ᨸᨶ᩠ᨲᩥ ᩏᨧ᩠ᨨᩣᨴᩮᨶ᩠ᨲᩥ [ᩏᨧ᩠ᨧᩣᨴᩮᨶ᩠ᨲᩥ (ᩈᩦ᪨ ᨸᩦ᪨ ᨠ᪨)] ᨸᩮᩊᩣᨿ ᨸᨭᩥᩈᩣᨾᩮᨶ᩠ᨲᩥ ᨠᩁᨱ᩠ᨯᩣᨿ ᨶᩥᨠ᩠ᨡᩥᨸᨶ᩠ᨲᩥ ᩋᩣᨸᨱᩮ ᨸᩈᩣᩁᩮᨶ᩠ᨲᩥ, ᨲᩮᨶ ᨧ ᨣᨶ᩠ᨵᩮᨶ ᨣᨶ᩠ᨵᨠᩁᨱᩦᨿᩴ ᨠᩁᩮᩣᨶ᩠ᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᨣᨶ᩠ᨵᨩᩣᨲᩥᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

᪑᪘᪨ ᩋᨭ᩠ᨮᩣᩁᩈᨾᩅᨣ᩠ᨣᩮᩣ

(᪑᪘᪑) ᪑᪨ ᩑᨠᨾᨣ᩠ᨣᨠᨳᩣ

᪘᪑᪐᪨ ᩑᨠᩮᨶ ᩋᩁᩥᨿᨾᨣ᩠ᨣᩮᨶ ᨧᨲ᩠ᨲᩣᩁᩥ ᩈᩣᨾᨬ᩠ᨬᨹᩃᩣᨶᩥ ᩈᨧ᩠ᨨᩥᨠᩁᩮᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨧᨲᩩᨶ᩠ᨶᩴ ᨹᩔᩣᨶᩴ ...ᨸᩮ... ᨧᨲᩩᨶ᩠ᨶᩴ ᨧᩥᨲ᩠ᨲᩣᨶᩴ ᩈᨾᩮᩣᨵᩣᨶᩴ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩑᨠᩮᨶ ᩋᩁᩥᨿᨾᨣ᩠ᨣᩮᨶ ᨧᨲ᩠ᨲᩣᩁᩥ ᩈᩣᨾᨬ᩠ᨬᨹᩃᩣᨶᩥ ᩈᨧ᩠ᨨᩥᨠᩁᩮᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨾᨣ᩠ᨣᩮᨶᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᨠᨴᩣᨣᩣᨾᩥ ...ᨸᩮ... ᩋᨶᩣᨣᩣᨾᩥᨾᨣ᩠ᨣᩮᨶᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᨠᨲᨾᩮᨶ ᨾᨣ᩠ᨣᩮᨶᩣᨲᩥ? ᩋᩁᩉᨲ᩠ᨲᨾᨣ᩠ᨣᩮᨶᩣᨲᩥ᪨ ᩋᩁᩉᨲ᩠ᨲᨾᨣ᩠ᨣᩮᨶ ᩈᨠ᩠ᨠᩣᨿᨴᩥᨭ᩠ᨮᩥᩴ ᩅᩥᨧᩥᨠᩥᨧ᩠ᨨᩴ ᩈᩦᩃᨻ᩠ᨻᨲᨸᩁᩣᨾᩣᩈᩴ ᨸᨩᩉᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩋᩁᩉᨲ᩠ᨲᨾᨣ᩠ᨣᩮᨶ ᩈᨠ᩠ᨠᩣᨿᨴᩥᨭ᩠ᨮᩥᩴ ᩅᩥᨧᩥᨠᩥᨧ᩠ᨨᩴ ᩈᩦᩃᨻ᩠ᨻᨲᨸᩁᩣᨾᩣᩈᩴ ᨸᨩᩉᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᨲᩥᨱ᩠ᨱᩴ ᩈᩴᨿᩮᩣᨩᨶᩣᨶᩴ ᨸᩉᩣᨶᩣ ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩴ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᨲᩥᨱ᩠ᨱᩴ ᩈᩴᨿᩮᩣᨩᨶᩣᨶᩴ ᨸᩉᩣᨶᩣ ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩴ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩋᩁᩉᨲ᩠ᨲᨾᨣ᩠ᨣᩮᨶ ᩈᨠ᩠ᨠᩣᨿᨴᩥᨭ᩠ᨮᩥᩴ ᩅᩥᨧᩥᨠᩥᨧ᩠ᨨᩴ ᩈᩦᩃᨻ᩠ᨻᨲᨸᩁᩣᨾᩣᩈᩴ ᨸᨩᩉᨲᩦ’’ᨲᩥ᪨

[illegible]

[illegible]

[illegible]

[illegible]

[illegible]

[illegible]

[illegible]

၈၇၇။ ဈာနာ ဈာနံ သင်္ကမတီတိ? အာမန္တာ။ ပဌမာ ဈာနာ တတိယံ ဈာနံ သင်္ကမတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ဈာနာ ဈာနံ သင်္ကမတီတိ? အာမန္တာ။ ဒုတိယာ ဈာနာ စတုတ္ထံ ဈာနံ သင်္ကမတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ပဌမာ ဈာနာ ဒုတိယံ ဈာနံ သင်္ကမတီတိ? အာမန္တာ။ ယာ ပဌမဿ ဈာနဿ ဥပ္ပါဒါယ အာဝဇ္ဇနာ ...ပေ... ပဏိဓိ, သာဝ ဒုတိယဿ ဈာနဿ ဥပ္ပါဒါယ အာဝဇ္ဇနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ပဌမာ ဈာနာ ဒုတိယံ ဈာနံ သင်္ကမတိ, န ဝတ္တဗ္ဗံ – ‘‘ယာ ပဌမဿ ဈာနဿ ဥပ္ပါဒါယ အာဝဇ္ဇနာ ...ပေ... ပဏိဓိ, သာဝ ဒုတိယဿ ဈာနဿ ဥပ္ပါဒါယ အာဝဇ္ဇနာ ...ပေ... ပဏိဓီ’’တိ? အာမန္တာ။ ဒုတိယံ ဈာနံ အနာဝဇ္ဇေန္တဿ ဥပ္ပဇ္ဇတိ ...ပေ... အပ္ပဏိဒဟန္တဿ ဥပ္ပဇ္ဇတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... နနု ဒုတိယံ ဈာနံ အာဝဇ္ဇေန္တဿ ဥပ္ပဇ္ဇတိ ...ပေ... ပဏိဒဟန္တဿ ဥပ္ပဇ္ဇတီတိ? အာမန္တာ။ ဟဉ္စိ ဒုတိယံ ဈာနံ အာဝဇ္ဇေန္တဿ ဥပ္ပဇ္ဇတိ ...ပေ... ပဏိဒဟန္တဿ ဥပ္ပဇ္ဇတိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ‘‘ပဌမာ ဈာနာ ဒုတိယံ ဈာနံ သင်္ကမတီ’’တိ ...ပေ...။

ပဌမာ ဈာနာ ဒုတိယံ ဈာနံ သင်္ကမတီတိ? အာမန္တာ။ ပဌမံ ဈာနံ ကာမေ အာဒီနဝတော မနသိကရောတော ဥပ္ပဇ္ဇတီတိ? အာမန္တာ။ ဒုတိယံ ဈာနံ ကာမေ အာဒီနဝတော မနသိကရောတော ဥပ္ပဇ္ဇတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ပဌမံ ဈာနံ သဝိတက္ကံ သဝိစာရန္တိ? အာမန္တာ။ ဒုတိယံ ဈာနံ သဝိတက္ကံ သဝိစာရန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ပဌမာ ဈာနာ ဒုတိယံ ဈာနံ သင်္ကမတီတိ? အာမန္တာ။ တဉ္ဉေဝ ပဌမံ ဈာနံ တံ ဒုတိယံ ဈာနန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၈၇၈။ ဒုတိယာ ဈာနာ တတိယံ ဈာနံ သင်္ကမတီတိ? အာမန္တာ။ ယာ ဒုတိယဿ ဈာနဿ ဥပ္ပါဒါယ အာဝဇ္ဇနာ ...ပေ... ပဏိဓိ, သာဝ တတိယဿ ဈာနဿ ဥပ္ပါဒါယ အာဝဇ္ဇနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ဒုတိယာ ဈာနာ တတိယံ ဈာနံ သင်္ကမတိ, န ဝတ္တဗ္ဗံ – ‘‘ယာ ဒုတိယဿ ဈာနဿ ဥပ္ပါဒါယ အာဝဇ္ဇနာ ...ပေ... ပဏိဓိ, သာဝ တတိယဿ ဈာနဿ

ဥပ္ပဇ္ဇေယျ အာဝဇ္ဇနာ ...ပေ... ပဏိဓီ''တိ? အာမန္တာ။ တတိယံ ဈာနံ အနာဝဇ္ဇနတာယ ဥပ္ပဇ္ဇတိ ...ပေ... အပ္ပဏိဓာနတာယ ဥပ္ပဇ္ဇတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... နနု တတိယံ ဈာနံ အာဝဇ္ဇနတာယ ဥပ္ပဇ္ဇတိ ...ပေ... ပဏိဓာနတာယ ဥပ္ပဇ္ဇတီတိ? အာမန္တာ။ ဟဉ္စိ တတိယံ ဈာနံ အာဝဇ္ဇနတာယ ဥပ္ပဇ္ဇတိ ...ပေ... ပဏိဓာနတာယ ဥပ္ပဇ္ဇတိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ဒုတိယာ ဈာနာ တတိယံ ဈာနံ သင်္ကမတီ''တိ။

ဒုတိယာ ဈာနာ တတိယံ ဈာနံ သင်္ကမတီတိ? အာမန္တာ။ ဒုတိယံ ဈာနံ ဝိတက္ကဝိစာရေ အာဒီနဝတော မနသိကတွာ ဥပ္ပဇ္ဇတီတိ? အာမန္တာ။ တတိယံ ဈာနံ ဝိတက္ကဝိစာရေ အာဒီနဝတော မနသိကတွာ ဥပ္ပဇ္ဇတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

ဒုတိယံ ဈာနံ သပ္ပီတိကန္တိ? အာမန္တာ။ တတိယံ ဈာနံ သပ္ပီတိကန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ဒုတိယာ ဈာနာ တတိယံ ဈာနံ သင်္ကမတီတိ? အာမန္တာ။ တညေဝ ဒုတိယံ ဈာနံ တံ တတိယံ ဈာနန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

၈၇၈။ တတိယာ ဈာနာ စတုတ္ထံ ဈာနံ သင်္ကမတီတိ? အာမန္တာ။ ယာ တတိယဿ ဈာနဿ ဥပ္ပဇ္ဇေယျ အာဝဇ္ဇနာ ...ပေ... ပဏိဓိ, သာဝ စတုတ္ထဿ ဈာနဿ ဥပ္ပဇ္ဇေယျ အာဝဇ္ဇနာ ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

တတိယာ ဈာနာ စတုတ္ထံ ဈာနံ သင်္ကမတိ, န ဝတ္တဗ္ဗံ – ''ယာ တတိယဿ ဈာနဿ ဥပ္ပဇ္ဇေယျ အာဝဇ္ဇနာ ...ပေ... ပဏိဓိ, သာဝ စတုတ္ထဿ ဈာနဿ ဥပ္ပဇ္ဇေယျ အာဝဇ္ဇနာ ...ပေ... ပဏိဓီ''တိ? အာမန္တာ။ စတုတ္ထံ ဈာနံ အနာဝဇ္ဇနတာယ ဥပ္ပဇ္ဇတိ ...ပေ... အပ္ပဏိဓာနတာယ ဥပ္ပဇ္ဇတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... နနု စတုတ္ထံ ဈာနံ အာဝဇ္ဇနတာယ ဥပ္ပဇ္ဇတိ ...ပေ... ပဏိဓာနတာယ ဥပ္ပဇ္ဇတီတိ? အာမန္တာ။ ဟဉ္စိ စတုတ္ထံ ဈာနံ အာဝဇ္ဇနတာယ ဥပ္ပဇ္ဇတိ ...ပေ... ပဏိဓာနတာယ ဥပ္ပဇ္ဇတိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''တတိယာ ဈာနာ စတုတ္ထံ ဈာနံ သင်္ကမတီ''တိ။

တတိယာ ဈာနာ စတုတ္ထံ ဈာနံ သင်္ကမတီတိ? အာမန္တာ။ တတိယံ ဈာနံ ပီတိ အာဒီနဝတော မနသိကတွာ ဥပ္ပဇ္ဇတီတိ? အာမန္တာ။ စတုတ္ထံ ဈာနံ ပီတိ အာဒီနဝတော မနသိကတွာ ဥပ္ပဇ္ဇတီတိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ...။

Tatiyaṃ jhānaṃ sukhasahagatanti? Āmantā. Catutthaṃ jhānaṃ sukhasahagatanti? Na hevaṃ vattabbe ...pe... tatiyaṃ jhānaṃ catutthaṃ jhānaṃ saṅkamatīti? Āmantā. Tañceva tatiyaṃ jhānaṃ taṃ catutthaṃ jhānanti? Na hevaṃ vattabbe ...pe... .

814. Na vattabbaṃ – ''jhānā jhānaṃ saṅkamatī''ti? Āmantā. Nanu vuttaṃ bhagavatā – ''idha, bhikkhave, bhikkhu vivicceva kāmehi ...pe... catutthaṃ jhānaṃ upasampajja viharatī''ti [dī. ni. 2.13; 9.143]! Attheva suttantoti? Āmantā. Tena hi jhānā jhānaṃ saṅkamatīti.

Jhānasaṅkantikathā niṭṭhitā.

18. Aṭṭhārasamavaggo

(18-3) 7. Jhānantarikakathā

815. Atthi jhānantarikāti? Āmantā. Atthi phassantarikā ...pe... atthi saññantarikāti? Na hevaṃ vattabbe ...pe... .

Atthi jhānantarikāti? Āmantā. Dutiyassa ca jhānassa tatiyassa ca jhānassa antarike atthi jhānantarikāti? Na hevaṃ vattabbe ...pe... .

Atthi jhānantarikāti? Āmantā. Tatiyassa ca jhānassa catutthassa ca jhānassa antarike atthi jhānantarikāti? Na hevaṃ vattabbe ...pe... .

Dutiyassa ca jhānassa tatiyassa ca jhānassa antarike natthi jhānantarikāti? Āmantā. Hañci dutiyassa ca jhānassa tatiyassa ca jhānassa antarike natthi jhānantarikā, no ca vata re vattabbe – ''atthi jhānantarikā''ti.

Tatiyassa ca jhānassa catutthassa ca jhānassa antarike natthi jhānantarikāti? Āmantā. Hañci tatiyassa ca jhānassa catutthassa ca

ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᨶᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣ, ᨶᩰ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – “ᩋᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣ”ᨲᩥ᪨

᪘᪑᪘᪨ ᨸᨮᨾᩔ ᨧ ᨫᩣᨶᩔ ᨴᩩᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᩋᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨴᩩᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᨲᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᩋᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨸᩮ...᪨

ᨸᨮᨾᩔ ᨧ ᨫᩣᨶᩔ ᨴᩩᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᩋᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨲᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᨧᨲᩩᨲ᩠ᨳᩔ ᨧ ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᩋᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨸᩮ...᪨

ᨴᩩᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᨲᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᨶᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨸᨮᨾᩔ ᨧ ᨫᩣᨶᩔ ᨴᩩᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᨶᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨸᩮ...᪨

ᨲᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᨧᨲᩩᨲ᩠ᨳᩔ ᨧ ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᨶᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨸᨮᨾᩔ ᨧ ᨫᩣᨶᩔ ᨴᩩᨲᩥᨿᩔ ᨧ ᨫᩣᨶᩔ ᩋᨶ᩠ᨲᩁᩮ ᨶᨲ᩠ᨳᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨸᩮ...᪨

᪘᪑᪙᪨ ᩋᩅᩥᨲᨠ᩠ᨠᩰ ᩅᩥᨧᩣᩁᨾᨲ᩠ᨲᩰ ᩈᨾᩣᨵᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩈᩅᩥᨲᨠ᩠ᨠᩰ ᩈᩅᩥᨧᩣᩁᩰ ᩈᨾᩣᨵᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨸᩮ...᪨

ᩋᩅᩥᨲᨠ᩠ᨠᩰ ᩅᩥᨧᩣᩁᨾᨲ᩠ᨲᩰ ᩈᨾᩣᨵᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᩅᩥᨲᨠ᩠ᨠᩰ ᩋᩅᩥᨧᩣᩁᩰ ᩈᨾᩣᨵᩥ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨸᩮ...᪨

ᩈᩅᩥᨲᨠ᩠ᨠᩰ ᩈᩅᩥᨧᩣᩁᩰ ᩈᨾᩣᨵᩥ ᨶ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᩅᩥᨲᨠ᩠ᨠᩰ ᩅᩥᨧᩣᩁᨾᨲ᩠ᨲᩰ ᩈᨾᩣᨵᩥ ᨶ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨸᩮ...᪨

ᩋᩅᩥᨲᨠ᩠ᨠᩰ ᩋᩅᩥᨧᩣᩁᩰ ᩈᨾᩣᨵᩥ ᨶ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᩅᩥᨲᨠ᩠ᨠᩰ ᩅᩥᨧᩣᩁᨾᨲ᩠ᨲᩰ ᩈᨾᩣᨵᩥ ᨶ ᨫᩣᨶᨶ᩠ᨲᩁᩥᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ...ᨸᩮ...᪨

᪘᪒᪐᪨ ᨴ᩠ᩅᩥᨶ᩠ᨶᩴ ᨫᩣᨶᩣᨶᩴ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᩣᨶᨾᨶ᩠ᨲᩁᩮ ᩋᩅᩥᨲᨠ᩠ᨠᩰ ᩅᩥᨧᩣᩁᨾᨲ᩠ᨲᩰ ᩈᨾᩣᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩋᩅᩥᨲᨠ᩠ᨠᩮ ᩅᩥᨧᩣᩁᨾᨲ᩠ᨲᩮ ᩈᨾᩣᨵᩥᩈ᩠ᨾᩥᩴ ᩅᨲ᩠ᨲᨾᩣᨶᩮ ᨸᨮᨾᩴ ᨫᩣᨶᩴ ᨶᩥᩁᩩᨴ᩠ᨵᩴ ᨴᩩᨲᩥᨿᩴ ᨫᩣᨶᩴ ᨸᨧ᩠ᨧᩩᨸ᩠ᨸᨶ᩠ᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᩅᩥᨲᨠ᩠ᨠᩮ

vicāramatte samādhimhi vattamāne paṭhamaṃ jhānaṃ niruddhaṃ dutiyaṃ jhānaṃ anuppannaṃ, tena vata re vattabbe – ''dvinnaṃ jhānānaṃ anuppannattā avitakko vicāramatto samādhi jhānantarikā''ti.

821. Avitakko vicāramatto samādhi na jhānantarikāti? Āmantā. Avitakko vicāramatto samādhi paṭhamaṃ jhānaṃ ...pe... dutiyaṃ jhānaṃ ...pe... tatiyaṃ jhānaṃ ...pe... catutthaṃ jhānanti? Na hevaṃ vattabbe. Tena hi avitakko vicāramatto samādhi jhānantarikāti.

822. Avitakko vicāramatto samādhi jhānantarikāti? Āmantā. Nanu tayo samādhī vuttā bhagavatā – savitakko savicāro samādhi, avitakko vicāramatto samādhi, avitakko avicāro samādhīti [dī. ni. 3.305, 353]? Āmantā. Hañci tayo samādhī vuttā bhagavatā – savitakko ...pe... avitakko avicāro samādhi, tena vata re vattabbe – ''avitakko vicāramatto samādhi jhānantarikā''ti.

Jhānantarikakathā niṭṭhitā.

18. Aṭṭhārasamavaggo

(189) 8. Saddaṃ suṇātītikathā

823. Samāpanno saddaṃ suṇātīti? Āmantā. Samāpanno cakkhunā rūpaṃ passati ...pe... sotena ...pe... ghānena ...pe... jivhāya ...pe... kāyena phoṭṭhabbaṃ phusatīti? Na hevaṃ vattabbe ...pe... .

Samāpanno saddaṃ suṇātīti? Āmantā. Sotaviññāṇasamaṅgī samāpannoti? Na hevaṃ vattabbe. Nanu samādhi dhammārammaṇoti? Āmantā. Hañci samādhi dhammārammaṇo, no ca vata re vattabbe – ''samāpanno saddaṃ suṇātī''ti.

Samādhi dhammārammaṇo, sotaviññāṇasamaṅgī saddaṃ suṇātīti? Āmantā. Hañci samādhi dhammārammaṇo, sotaviññāṇasamaṅgī saddaṃ suṇāti, no ca vata re vattabbe – ''samāpanno saddaṃ suṇātī''ti. Samādhi

ဖဿွမိဗ်ဗ်ဏာသဖဇ်ဂိသ်သ, သွတမိဗ်ဗ်ဏာသဖဇ်ဂိ သဝါံ သုဏာတီတိ? ဘ်ဖဏ်တ်။ ၃ွိဏ်ဏ် ဖသ်သ်ဏ် ...ပေ... ၃ွိဏ်ဏ် ၀ိတ်တ်ဏ် သဖွဂ်ဏ် ဂွတီတိ? ဃ ဟေမ် ဗတ်တဗ်ဗေ ...ပေ...।

၈-၃၉। ဃ ဗတ်တဗ်ဗံ – ''သဖ်ပဏ်ဿွ သဝါံ သုဏာတီ''တိ? ဘ်ဖဏ်တ်။ ဃဏု ပဏဖသ်သ ဿ်ဏသ်သ သဝါွ ကဏ်ဏွ ဗုတ်တွ ဒဂဗတ်တိ? ဘ်ဖဏ်တ်။ ဟဗ်ဝိ ပဏဖသ်သ ဿ်ဏသ်သ သဝါွ ကဏ်ဏွ ဗုတ်တွ ဒဂဗတ်, တေဏ ဗတ ဇေ ဗတ်တဗ်ဗေ – ''သဖ်ပဏ်ဿွ သဝါံ သုဏာတီ''တိ।

၈-၃၀। ပဏဖသ်သ ဿ်ဏသ်သ သဝါွ ကဏ်ဏွ ဗုတ်တွ ဒဂဗတ်တိ, သဖ်ပဏ်ဿွ သဝါံ သုဏာတီတိ? ဘ်ဖဏ်တ်။ ၃တိယသ်သ ဿ်ဏသ်သ မိတက်ကွ မိဝ်တွ ကဏ်ဏွ ဗုတ်တွ ဒဂဗတ်, ဘတ်ထိ တသ်သ မိတက်ကမိဝ်ဏ်တိ? ဃ ဟေမ် ဗတ်တဗ်ဗေ ...ပေ...।

ပဏဖသ်သ ဿ်ဏသ်သ သဝါွ ကဏ်ဏွ ဗုတ်တွ ဒဂဗတ်တိ, သဖ်ပဏ်ဿွ သဝါံ သုဏာတီတိ? ဘ်ဖဏ်တ်။ တတိယသ်သ ဿ်ဏသ်သ ပီတိ ကဏ်ဏွ ...ပေ... ၀တုတ်ထသ်သ ဿ်ဏသ်သ ဘသ်သ်သပသ်သ်သွ ကဏ်ဏွ ... ဘ်က်သ်ဏဗ်ဝ်ယတဏ် သဖ်ပဏ်ဏသ်သ ၹပသဗ်ဗ် ကဏ်ဏွ... မိဗ်ဗ်ဏာဗ်ဝ်ယတဏ် သဖ်ပဏ်ဏသ်သ ဘ်က်သ်ဏဗ်ဝ်ယတဏသဗ်ဗ် ကဏ်ဏွ... ဘ်ကိဗ်၀ဗ်ဗ်ယတဏ် သဖ်ပဏ်ဏသ်သ မိဗ်ဗ်ဏာဗ်ဝ်ယတဏသဗ်ဗ် ကဏ်ဏွ... ဏေဗသဗ်ဗ်ဏ်သဗ်ဗ်ယတဏ် သဖ်ပဏ်ဏသ်သ ဘ်ကိဗ်၀ဗ်ဗ်ယတဏသဗ်ဗ် ကဏ်ဏွ... သဗ်ဗ်မောယိတဏိဿွဂ် သဖ်ပဏ်ဏသ်သ သဗ်ဗ် ၀ မောဏ် ၀ ကဏ်ဏွ ဗုတ်တွ ဒဂဗတ်, ဘတ်ထိ တသ်သ သဗ်ဗ် ၀ မောဏ် ဝ်တိ? ဃ ဟေမ် ဗတ်တဗ်ဗေ ...ပေ...।

သဝါံ သုဏာတီတိကထ ဏိဇ်ဇိတ်။

၈၈। ဘဇ်ဇ်ဏသဖဗဂ်ဂွ

(၈၈-၁) ၈। ၀က်ဂုဏ် ၹပ် ပသ်သတီတိကထ

၈-၃၈। ၀က်ဂုဏ် ၹပ် ပသ်သတီတိ? ဘ်ဖဏ်တ်။ ၹပေဏ ၹပ် ပသ်သတီတိ? ဃ ဟေမ် ဗတ်တဗ်ဗေ ...ပေ... ၹပေဏ ၹပ် ပသ်သတီတိ? ဘ်ဖဏ်တ်။ ၹပေဏ ၹပ် ပဇ်မိဇ္ဇဏ်တီတိ? ဃ ဟေမ် ဗတ်တဗ်ဗေ ...ပေ... ၹပေဏ ၹပ် ပဇ်မိဇ္ဇဏ်တီတိ? ဘ်ဖဏ်တ်။ ၹပ် ဖဿွမိဗ်ဗ်ဏာဏ်တိ? ဃ ဟေမ် ဗတ်တဗ်ဗေ ...ပေ... ၀က်ဂုဏ် ၹပ်

ပဿတီတိ? အာမန္တာ။ အတ္ထိ စက္ခုဿ အာဝဋ္ဋနာ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... ဟဉ္စိ နတ္ထိ စက္ခုဿ အာဝဋ္ဋနာ...ပေ... ပဏိဓီတိ? အာမန္တာ။ ဟဉ္စိ နတ္ထိ စက္ခုဿ အာဝဋ္ဋနာ...ပေ... ပဏိဓိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''စက္ခုနာ ရူပံ ပဿတီ''တိ။

သောတေန သဒ္ဒံ သုဏာတီတိ...ပေ... ဃာနေန ဂန္ဓံ ဃာယတီတိ...ပေ... ဇိဝှာယ ရသံ သာယတီတိ...ပေ... ကာယေန ဖောဋ္ဌဗ္ဗံ ဖုသတီတိ? အာမန္တာ။ ရူပေန ရူပံ ဖုသတီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ...။

ရူပေန ရူပံ ဖုသတီတိ? အာမန္တာ။ ရူပေန ရူပံ ပဋိဝိဇာနာတီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... ရူပေန ရူပံ ပဋိဝိဇာနာတီတိ? အာမန္တာ။ ရူပံ မနောဝိညာဏန္တိ? န ဟေဝံ ဝတ္တဗ္ဗေ ...ပေ... ကာယေန ဖောဋ္ဌဗ္ဗံ ဖုသတီတိ? အာမန္တာ။ အတ္ထိ ကာယဿ အာဝဋ္ဋနာ...ပေ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ...ပေ... ဟဉ္စိ နတ္ထိ ကာယဿ အာဝဋ္ဋနာ...ပေ... ပဏိဓီတိ? အာမန္တာ။ ဟဉ္စိ နတ္ထိ ကာယဿ အာဝဋ္ဋနာ...ပေ... ပဏိဓိ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''ကာယေန ဖောဋ္ဌဗ္ဗံ ဖုသတီ''တိ...ပေ...။

၈၂၇။ န ဝတ္တဗ္ဗံ – ''စက္ခုနာ ရူပံ ပဿတီ''တိ...ပေ... ''ကာယေန ဖောဋ္ဌဗ္ဗံ ဖုသတီ''တိ? အာမန္တာ။ နနု ဝုတ္တံ ဘဂဝတာ – ''ဣဓ, ဘိက္ခဝေ, ဘိက္ခု စက္ခုနာ ရူပံ ပဿတိ...ပေ... ကာယေန ဖောဋ္ဌဗ္ဗံ ဖုသတီ''တိ [မ။ နိ။ ၁။ ၃၄၉; အ။ နိ။ ၄။ ၃၇ (အတ္ထတော သမာနံ)]! အတ္ထေဝ သုတ္တန္တောတိ? အာမန္တာ။ တေန ဟိ စက္ခုနာ ရူပံ ပဿတိ...ပေ... ကာယေန ဖောဋ္ဌဗ္ဗံ ဖုသတီတိ။

စက္ခုနာ ရူပံ ပဿတီတိကထာ နိဋ္ဌိတာ။

အဋ္ဌာရသမဝဂ္ဂေါ။

တဿုဒ္ဒါနံ –

ဗုဒ္ဓေါ ဘဂဝါ မနုဿလောကေ အဋ္ဌာသိ, ဗုဒ္ဓေန ဘဂဝတာ ဓမ္မော ဒေသိတော, နတ္ထိ ဗုဒ္ဓဿ ဘဂဝတော ကရုဏာ, ဗုဒ္ဓဿ ဘဂဝတော ဥစ္စာရပဿာဝေါ အတိဝိယ အညေ ဂန္ဓဇာတေ အဓိဂဏှာတိ, ဧကေန အရိယမဂ္ဂေန စတ္တာရိ

𑄥𑅅𑄟𑄐𑄳𑄐𑄜𑄣𑅅𑄚𑄨 𑄥𑄌𑄳𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄏𑅅𑄚𑅅 𑄏𑅅𑄚𑄁 𑄥𑄋𑄳𑄇𑄟𑄖𑄨, 𑄃𑄖𑄳𑄗𑄨 𑄏𑅅𑄚𑄚𑄳𑄖𑄢𑄨𑄇𑅅, 𑄥𑄟𑅅𑄛𑄚𑄳𑄚𑄮 𑄥𑄘𑄳𑄘𑄁 𑄥𑄪𑄕𑅅𑄖𑄨, 𑄌𑄇𑄳𑄈𑄪𑄚𑅅 𑄢𑄫𑄛𑄁 𑄛𑄥𑄳𑄥𑄖𑄨 𑄇𑅅𑄡𑄬𑄚 𑄜𑄮𑄑𑄳𑄒𑄝𑄳𑄝𑄁 𑄜𑄪𑄥𑄖𑄨𑅁

𑄷𑄿𑅁 𑄆𑄇𑄫𑄚𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄾𑄷) 𑄷𑅁 𑄇𑄨𑄣𑄬𑄥𑄎𑄦𑄚𑄇𑄗𑅅

𑄾𑄸𑄾𑅁 𑄃𑄖𑄩𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄨𑄢𑄪𑄘𑄳𑄙𑄁 𑄚𑄨𑄢𑄮𑄙𑄬𑄖𑄨, 𑄤𑄨𑄉𑄖𑄁 𑄤𑄨𑄉𑄟𑄬𑄖𑄨, 𑄈𑄩𑄕𑄁 𑄈𑄬𑄛𑄬𑄖𑄨, 𑄃𑄖𑄳𑄗𑄋𑄳𑄉𑄖𑄁 𑄃𑄖𑄳𑄗𑄋𑄳𑄉𑄟𑄬𑄖𑄨, 𑄃𑄝𑄳𑄞𑄖𑄳𑄗𑄋𑄳𑄉𑄖𑄁 𑄃𑄝𑄳𑄞𑄖𑄳𑄗𑄋𑄳𑄉𑄟𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄃𑄖𑄩𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄩𑄖𑄁 𑄚𑄨𑄢𑄪𑄘𑄳𑄙𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄖𑄩𑄖𑄁 𑄚𑄨𑄢𑄪𑄘𑄳𑄙𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄩𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩’’𑄖𑄨𑅁 𑄃𑄖𑄩𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄖𑄩𑄖𑄁 𑄚𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄖𑄩𑄖𑄁 𑄚𑄖𑄳𑄗𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄩𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩’’𑄖𑄨𑅁

𑄾𑄸𑄿𑅁 𑄃𑄚𑅅𑄉𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄎𑅅𑄖𑄁 𑄃𑄎𑄚𑄬𑄖𑄨, 𑄃𑄥𑄐𑄳𑄎𑅅𑄖𑄁 𑄃𑄥𑄐𑄳𑄎𑄚𑄬𑄖𑄨, 𑄃𑄚𑄨𑄝𑄳𑄝𑄖𑄳𑄖𑄁 𑄃𑄚𑄨𑄝𑄳𑄝𑄖𑄳𑄖𑄬𑄖𑄨, 𑄃𑄛𑅅𑄖𑄪𑄞𑄫𑄖𑄁 𑄃𑄛𑅅𑄖𑄪𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄃𑄚𑅅𑄉𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄚𑅅𑄉𑄖𑄁 𑄃𑄎𑅅𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄚𑅅𑄉𑄖𑄁 𑄃𑄎𑅅𑄖𑄁, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄚𑅅𑄉𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩’’𑄖𑄨𑅁 𑄃𑄚𑅅𑄉𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄚𑅅𑄉𑄖𑄁 𑄚𑄖𑄳𑄗𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄚𑅅𑄉𑄖𑄁 𑄚𑄖𑄳𑄗𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄚𑅅𑄉𑄖𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩’’𑄖𑄨𑅁

𑄾𑄹𑄶𑅁 𑄛𑄌𑄳𑄌𑄪𑄛𑄳𑄛𑄚𑄳𑄚𑄬 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄢𑄖𑄳𑄖𑄮 𑄢𑅅𑄉𑄁 𑄎𑄦𑄖𑄨, 𑄘𑄪𑄑𑄳𑄒𑄮 𑄘𑄮𑄥𑄁 𑄎𑄦𑄖𑄨, 𑄟𑄫𑅄𑄳𑄦𑄮 𑄟𑄮𑄦𑄁 𑄎𑄦𑄖𑄨, 𑄇𑄨𑄣𑄨𑄑𑄳𑄒𑄮 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄢𑅅𑄉𑄬𑄚 𑄢𑅅𑄉𑄁 𑄎𑄦𑄖𑄨, 𑄘𑄮𑄥𑄬𑄚 𑄘𑄮𑄥𑄁 𑄎𑄦𑄖𑄨, 𑄟𑄮𑄦𑄬𑄚 𑄟𑄮𑄦𑄁 𑄎𑄦𑄖𑄨, 𑄇𑄨𑄣𑄬𑄥𑄬𑄦𑄨 𑄇𑄨𑄣𑄬𑄥𑄬 𑄎𑄦𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑅁

𑄢𑅅𑄉𑄮 𑄌𑄨𑄖𑄳𑄖𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮, 𑄟𑄉𑄳𑄉𑄮 𑄌𑄨𑄖𑄳𑄖𑄥𑄟𑄳𑄛𑄡𑄪𑄖𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑄨𑄚𑄳𑄚𑄁 𑄌𑄨𑄖𑄳𑄖𑅅𑄚𑄁 𑄥𑄟𑄮𑄙𑅅𑄚𑄁 𑄦𑄮𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑅁

ဟ်ဂ္ဂ ဘက္ကသလ္လ, ယဂ်ဂ္ဂ က္ကသလ္လတိ? ဘ်ယဏ်တ်၊ က္ကသလ်က္ကသလ် သ်မဓိဓိဏမဓိဓိ ဂိဏပဏိတ် ကၰဂသုက်ကသပ်ပဏ်ဒ်ဂ် ဝဓ်ဓ် သဓ်ဓုဂိဒ်မ် ဘ်ဂဗ်ဿဏ်တိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

က္ကသလ်က္ကသလ် သ်မဓိဓိဏမဓိဓိ ဂိဏပဏိတ် ကၰဂသုက်ကသပ်ပဏ်ဒ်ဂ် ဝဓ်ဓ် သဓ်ဓုဂိဒ်မ် ဘ်ဂဗ်ဿဏ်တိတိ? ဘ်ယဏ်တ်၊ ဏဏ မုတ်တ် ဒဂမတ် – ''ဗတ်တ်တိဓ်ဏ်, ဒိက်ဓမေ, သုမိဒူဏမိဒူဏ်ဏ်! ကတဓ်ဏ် ဗတ်တ်တိ? ဏဒဗ်ဗ, ဒိက်ဓမေ, ပထမိ ဗ – ဘိဒ် ပဏ်ဓ် သုမိဒူဏမိဒူဏ် ...ပေ ... တသ်ဓ် သတ် ဝဓ်ဓ္ဓ ဘသပ်ပဒိ ဘ်ဏက်''တိ၊ ဘတ်ထေမ သုတ်တဏ်တ္တတိ? ဘ်ယဏ်တ်၊ တေဏ ဂိ ဏ မတ်တပ်ပ် – ''က္ကသလ်က္ကသလ် ...ပေ ... သဓ်ဓုဂိဒ်မ် ဘ်ဂဗ်ဿဏ်တိ''တိ၊

၆၇၇၊ ဏ မတ်တပ်ပ် – ''ဘတိတေ ကိလေသေ ဒဂတိ, ဘဏ်ဂတေ ကိလေသေ ဒဂတိ, ပဗ်ဗုပ်ပဏ်ဏေ ကိလေသေ ဒဂတိ''တိ? ဘ်ယဏ်တ်၊ ဏတ်ထိ ကိလေသေ ဒဂတိတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... တေဏ ဂိ ဘတိတေ ကိလေသေ ဒဂတိ, ဘဏ်ဂတေ ကိလေသေ ဒဂတိ, ပဗ်ဗုပ်ပဏ်ဏေ ကိလေသေ ဒဂတိတိ၊

ကိလေသဒဂဏကထ် ဏိဋ်ဌိတ်၊

၇၈၊ ဘေက္ကဏမိသတိယမဂ်ဂ္ဂ

(၇၈-၇) ၃၊ သုဗ်ဗတ်ကထ်

၆၇၃၊ သုဗ်ဗတ် သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏ်တိ? ဘ်ယဏ်တ်၊ ဘဏ်ဖိတ်တ် သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏဏ်တိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... သုဗ်ဗတ် သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏ်တိ? ဘ်ယဏ်တ်၊ ဘပ်ပဏိဂိတ္တ သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏ္တတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘဏ်ဖိတ်တ် ဏ မတ်တပ်ပ် – ''သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏ''ဏ်တိ? ဘ်ယဏ်တ်၊ သုဗ်ဗတ် ဏ မတ်တပ်ပ် – ''သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏ်''တိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ... ဘပ်ပဏိဂိတ္တ ဏ မတ်တပ်ပ္တ – ''သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏ္တ''တိ? ဘ်ယဏ်တ်၊ သုဗ်ဗတ် ဏ မတ်တပ်ပ် – ''သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏ်''တိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ ...၊

သုဗ်ဗတ် သဇ်ဂ်ဏက်ဓဏ်ဝပဏ်ယ်ပဏ်ဏ်တိ? ဘ်ယဏ်တ်၊ သဇ်ဂ်ဏက်ဓဏ်ဒ္ဒ ဏ ဘဏ်ဗ်ဗ္ဗ ဏ သဇ်ဓတ္တ ဏ ပဏ်ဗ်ဗသယုပ်ပဏ်ဏ္တ ဏ ဓယဝဓ်ဓ္ဓ ဏ မယဝဓ်ဓ္ဓ ဏ

ᩅᩥᩁᩣᨣᨵᨾ᩠ᨾᨬ᩠ᨧ ᨶ ᨶᩥᩁᩮᩣᨵᨵᨾ᩠ᨾᨬ᩠ᨧ ᨶ ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᨬ᩠ᨧᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨶᨶᩩ ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᩮᩣ ᩋᨶᩥᨧ᩠ᨧᩮᩣ ᩈᩘᨡᨲᩮᩣ ᨸᨭᩥᨧ᩠ᨧᩈᨾᩩᨸ᩠ᨸᨶ᩠ᨶᩮᩣ ᨡᨿᨵᨾ᩠ᨾᩮᩣ ᩅᨿᨵᨾ᩠ᨾᩮᩣ ᩅᩥᩁᩣᨣᨵᨾ᩠ᨾᩮᩣ ᨶᩥᩁᩮᩣᨵᨵᨾ᩠ᨾᩮᩣ ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᩮᩣ ᩋᨶᩥᨧ᩠ᨧᩮᩣ ...ᨸᩮ... ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᩮᩣ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᩈᩩᨬ᩠ᨬᨲᩴ ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠''ᨲᩥ।

᪈᪃᪃। ᩁᩪᨸᨠ᩠ᨡᨶ᩠ᨵᩔ ᩈᩩᨬ᩠ᨬᨲᩴ ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᩔ ᩈᩩᨬ᩠ᨬᨲᩴ ᩁᩪᨸᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩅᩮᨴᨶᩣᨠ᩠ᨡᨶ᩠ᨵᩔ ...ᨸᩮ... ᩈᨬ᩠ᨬᩣᨠ᩠ᨡᨶ᩠ᨵᩔ ... ᩅᩥᨬ᩠ᨬᩣᨱᨠ᩠ᨡᨶ᩠ᨵᩔ ᩈᩩᨬ᩠ᨬᨲᩴ ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᩔ ᩈᩩᨬ᩠ᨬᨲᩴ ᩅᩥᨬ᩠ᨬᩣᨱᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᩔ ᩈᩩᨬ᩠ᨬᨲᩴ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩁᩪᨸᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩁᩪᨸᨠ᩠ᨡᨶ᩠ᨵᩔ ᩈᩩᨬ᩠ᨬᨲᩴ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠''ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᩔ ᩈᩩᨬ᩠ᨬᨲᩴ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩅᩮᨴᨶᩣᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᩴ ...ᨸᩮ... ᩈᨬ᩠ᨬᩣᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᩴ ... ᩅᩥᨬ᩠ᨬᩣᨱᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩅᩥᨬ᩠ᨬᩣᨱᨠ᩠ᨡᨶ᩠ᨵᩔ ᩈᩩᨬ᩠ᨬᨲᩴ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ''ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠''ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...।

᪈᪃᪄। ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ᩈᩩᨬ᩠ᨬᨲᩴ ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠''ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᩈᩩᨬ᩠ᨬᨾᩥᨴᩴ, ᨽᩥᨠ᩠ᨡᩅᩮ, ᩈᩘᨡᩣᩁᩣ ᩋᨲ᩠ᨲᩮᨶ ᩅᩤ ᩋᨲ᩠ᨲᨶᩥᨿᩮᨶ ᩅᩤ''ᨲᩥ [ᨾ। ᨶᩥ। ᪃।᪆᪉ ᩋᩣᨶᩮᨬ᩠ᨩᩈᨸ᩠ᨸᩣᨿᩮ]! ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨲᩮᨶ ᩉᩥ ᩈᩩᨬ᩠ᨬᨲᩴ ᩈᩘᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᨸᩁᩥᨿᩣᨸᨶ᩠ᨶᨶ᩠ᨲᩥ।

ᩈᩩᨬ᩠ᨬᨲᨠᨳᩣ ᨶᩥᨭᩛᩥᨲᩣ।

᪁᪉। ᩑᨠᩪᨶᩅᩦᩈᨲᩥᨾᩅᨣ᩠ᨣᩮᩣ

(᪁᪘᪘) ᪁ ᩈᩣᨾᨬ᩠ᨬᨹᩃᨠᨳᩣ

𑄾𑄹𑄹𑅁 𑄥𑄂𑄟𑄐𑄴𑄐𑄜𑄣𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄚𑄨𑄝𑄴𑄝𑄂𑄚𑄁 𑄖𑄂𑄕𑄁 𑄣𑄬𑄕𑄁 𑄥𑄢𑄕𑄁 𑄛𑄢𑄂𑄠𑄚𑄁 𑄃𑄌𑄴𑄌𑄪𑄖𑄁 𑄃𑄟𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄂𑄟𑄐𑄴𑄐𑄜𑄣𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄁, 𑄚𑄨𑄝𑄴𑄝𑄂𑄚𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄘𑄳𑄝𑄬 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄘𑄳𑄝𑄬 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄘𑄳𑄝𑄬 𑄖𑄂𑄕𑄂𑄚𑄨 ...𑄛𑄬... 𑄃𑄚𑄴𑄖𑄢𑄨𑄇𑄂 𑄘𑄥𑄴𑄥𑄬𑄖𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄹𑄺𑅁 𑄥𑄂𑄟𑄐𑄴𑄐𑄜𑄣𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄂𑄟𑄐𑄴𑄐𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄂𑄟𑄐𑄴𑄐𑄁 𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄂𑄟𑄐𑄴𑄐𑄜𑄣𑄁 𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄟𑄉𑄴𑄉𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄇𑄘𑄂𑄉𑄂𑄟𑄨𑄜𑄣𑄁 ...𑄛𑄬... 𑄃𑄚𑄂𑄉𑄂𑄟𑄨𑄜𑄣𑄁 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄴𑄖𑄜𑄣𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄮 𑄃𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄴𑄖𑄟𑄉𑄴𑄉𑄮 𑄥𑄋𑄴𑄈𑄖𑄮𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄃𑄢𑄦𑄖𑄴𑄖𑄜𑄣𑄁 𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄮𑄖𑄂𑄛𑄖𑄴𑄖𑄨𑄜𑄣𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄁, 𑄥𑄇𑄘𑄂𑄉𑄂𑄟𑄨𑄜𑄣𑄁 ...𑄛𑄬... 𑄃𑄚𑄂𑄉𑄂𑄟𑄨𑄜𑄣𑄁 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄴𑄖𑄜𑄣𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄁, 𑄚𑄨𑄝𑄴𑄝𑄂𑄚𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄛𑄐𑄴𑄌 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄐𑄴𑄌 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄛𑄐𑄴𑄌 𑄖𑄂𑄕𑄂𑄚𑄨 ...𑄛𑄬... 𑄃𑄚𑄴𑄖𑄢𑄨𑄇𑄂 𑄘𑄥𑄴𑄥𑄬𑄖𑄪𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄥𑄂𑄟𑄐𑄴𑄐𑄜𑄣𑄇𑄗𑄂 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄂𑅁

𑄷𑄿𑅁 𑄃𑄬𑄇𑄫𑄚𑄝𑄩𑄥𑄖𑄨𑄟𑄝𑄉𑄴𑄉𑄮

(𑄷𑄾𑄿) 𑄺𑅁 𑄛𑄖𑄴𑄖𑄨𑄇𑄗𑄂

𑄾𑄹𑄻𑅁 𑄛𑄖𑄴𑄖𑄨 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄚𑄨𑄝𑄴𑄝𑄂𑄚𑄁 𑄖𑄂𑄕𑄁 𑄣𑄬𑄕𑄁 𑄥𑄢𑄕𑄁 𑄛𑄢𑄂𑄠𑄚𑄁 𑄃𑄌𑄴𑄌𑄪𑄖𑄁 𑄃𑄟𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄝𑄁 𑄝𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄛𑄖𑄴𑄖𑄨 𑄃𑄥𑄋𑄴𑄈𑄖𑄂, 𑄚𑄨𑄝𑄴𑄝𑄂𑄚𑄁 𑄃𑄥𑄋𑄴𑄈𑄖𑄚𑄴𑄖𑄨? 𑄃𑄂𑄟𑄚𑄴𑄖𑄂𑅁 𑄘𑄳𑄝𑄬 𑄃𑄥𑄋𑄴𑄈𑄖𑄂𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄝𑄁

ဗတ်တပိပဲ …ပေ… ၃ွေ ဘသဧ်ဂတ်ဏိတိ? ဘ်ဖဏ်တ်၊ ၃ွေ တ်ဏ်ဏ …ပေ…
ဘဏ်တဏိဂ် မ်တိ? ဏ ဂေမ် ဗတ်တပိပဲ …ပေ…၊

၈၇၈၊ ဝိမဏသ်သ ပတ်တိ ဘသဧ်ဂတ်တိ? ဘ်ဖဏ်တ်၊ ဏိပိပ်ဏ် …ပေ…
ဘဖတဏ်တိ? ဏ ဂေမ် ဗတ်တပိပဲ …ပေ… ဝိမဏသ်သ ပတ်တိ ဘသဧ်ဂတ်,
ဏိပိပ်ဏ် ဘသဧ်ဂတဏ်တိ? ဘ်ဖဏ်တ်၊ ၃ွေ ဘသဧ်ဂတ်ဏိတိ? ဏ ဂေမ်
ဗတ်တပိပဲ …ပေ… ၃ွေ ဘသဧ်ဂတ်ဏိတိ? ဘ်ဖဏ်တ်၊ ၃ွေ တ်ဏ်ဏ …ပေ…
ဘဏ်တဏိဂ် မ်တိ? ဏ ဂေမ် ဗတ်တပိပဲ …ပေ… ပိဏ်ဉပ်တသ်သ …ပေ…
သေဏ်သဏသ်သ …ပေ… ဂိလ်ဏပဝ်ဝယဘောသတ္တဖပဏိဂ်ဂ်ဏသ်သ ပတ်တိ
ဘသဧ်ဂတ်တိ? ဘ်ဖဏ်တ်၊ ဏိပိပ်ဏ် …ပေ… ဘဝ်ဝုတ် ဘဖတဏ်တိ? ဏ ဂေမ်
ဗတ်တပိပဲ …ပေ… ဂိလ်ဏပဝ်ဝယဘောသတ္တဖပဏိဂ်ဂ်ဏသ်သ ပတ်တိ ဘသဧ်ဂတ်,
ဏိပိပ်ဏ် ဘသဧ်ဂတဏ်တိ? ဘ်ဖဏ်တ်၊ ၃ွေ ဘသဧ်ဂတ်ဏိတိ? ဏ ဂေမ်
ဗတ်တပိပဲ …ပေ… ၃ွေ ဘသဧ်ဂတ်ဏိတိ? ဘ်ဖဏ်တ်၊ ၃ွေ တ်ဏ်ဏ …ပေ…
ဘဏ်တဏိဂ် မ်တိ? ဏ ဂေမ် ဗတ်တပိပဲ …ပေ…၊

ဝိမဏသ်သ ပတ်တိ ဘသဧ်ဂတ် …ပေ… ပိဏ်ဉပ်တသ်သ …ပေ…
သေဏ်သဏသ်သ …ပေ… ဂိလ်ဏပဝ်ဝယဘောသတ္တဖပဏိဂ်ဂ်ဏသ်သ ပတ်တိ
ဘသဧ်ဂတ်, ဏိပိပ်ဏ် ဘသဧ်ဂတဏ်တိ? ဘ်ဖဏ်တ်၊ ပဇ်ဝ ဘသဧ်ဂတ်ဏိတိ? ဏ ဂေမ်
ဗတ်တပိပဲ …ပေ… ပဇ်ဝ ဘသဧ်ဂတ်ဏိတိ? ဘ်ဖဏ်တ်၊ ပဇ်ဝ တ်ဏ်ဏ …ပေ…
ဘဏ်တဏိဂ် မ်တိ? ဏ ဂေမ် ဗတ်တပိပဲ …ပေ…၊

၈၇၉၊ ပဏဖသ်သ သ်ဏသ်သ ပတ်တိ ဘသဧ်ဂတ် (ဘေမ် သပိပ်
မိတ်ထ်ဏေတပိပ်) ၁တိယသ်သ သ်ဏသ်သ … တတိယသ်သ သ်ဏသ်သ … ဝတုတ်ထသ်သ
သ်ဏသ်သ … ဘ်ဂ်သ်ဏဇ်ဝ်ယတဏသ်သ … မိဇ်ဇ်ဏဇ်ဝ်ယတဏသ်သ …
ဘ်ဂိဇ်ဝဇ်ဇ်ယတဏသ်သ … ဏေမသဇ်ဇ်ဏ်သဇ်ဇ်ယတဏသ်သ …
သွတ်ပတ်တိဖဂိဂသ်သ … သွတ်ပတ်တိဖလသ်သ … သဂဘ်ဂ်ဖိဖဂိဂသ်သ …
သဂဘ်ဂ်ဖိဖလသ်သ … ဘဏ်ဂ်ဖိဖဂိဂသ်သ … ဘဏ်ဂ်ဖိဖလသ်သ …
ဘဏဂတ်တဖဂိဂသ်သ … ဘဏဂတ်တဖလသ်သ ပတ်တိ ဘသဧ်ဂတ်တိ? ဘ်ဖဏ်တ်၊
ဏိပိပ်ဏ် …ပေ… ဘဝ်ဝုတ် ဘဖတဏ်တိ? ဏ ဂေမ် ဗတ်တပိပဲ …ပေ…
ဘဏဂတ်တဖလသ်သ ပတ်တိ ဘသဧ်ဂတ်, ဏိပိပ်ဏ် ဘသဧ်ဂတဏ်တိ? ဘ်ဖဏ်တ်၊ ၃ွေ
ဘသဧ်ဂတ်ဏိတိ? ဏ ဂေမ် ဗတ်တပိပဲ …ပေ… ၃ွေ ဘသဧ်ဂတ်ဏိတိ? ဘ်ဖဏ်တ်၊
၃ွေ တ်ဏ်ဏ …ပေ… ဘဏ်တဏိဂ် မ်တိ? ဏ ဂေမ် ဗတ်တပိပဲ …ပေ…၊

ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨾᨣ᩠ᨣᩔ ᨸᨲ᩠ᨲᩥ ᩋᩈᩘᨡᨲᩣ ... ᩈᩮᩣᨲᩣᨸᨲ᩠ᨲᩥᨹᩃᩔ ᨸᨲ᩠ᨲᩥ ᩋᩈᩘᨡᨲᩣ ... ᩋᩁᩉᨲ᩠ᨲᨾᨣ᩠ᨣᩔ ᨸᨲ᩠ᨲᩥ ᩋᩈᩘᨡᨲᩣ ... ᩋᩁᩉᨲ᩠ᨲᨹᩃᩔ ᨸᨲ᩠ᨲᩥ ᩋᩈᩘᨡᨲᩣ ... ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᩈᩘᨡᨲᨶ᩠ᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩮ ᩋᩈᩘᨡᨲᩣᨶᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨴ᩠ᩅᩮ ᩋᩈᩘᨡᨲᩣᨶᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩮ ᨲᩣᨱᩣᨶᩥ ...ᨸᩮ... ᩋᨶ᩠ᨲᩁᩥᨠᩣᨿ ᩅᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

᪈᪉᪀᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ᨸᨲ᩠ᨲᩥ ᩋᩈᩘᨡᨲᩣᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨸᨲ᩠ᨲᩥ ᩁᩪᨸᩴ ... ᩅᩮᨴᨶᩣ ... ᩈᨬ᩠ᨬᩣ ... ᩈᩘᨡᩣᩁᩣ ... ᩅᩥᨬ᩠ᨬᩣᨱᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨ ᨲᩮᨶ ᩉᩥ ᨸᨲ᩠ᨲᩥ ᩋᩈᩘᨡᨲᩣᨲᩥ᪨

ᨸᨲ᩠ᨲᩥᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

᪁᪙᪨ ᩑᨠᩪᨶᩅᩦᩈᨲᩥᨾᩅᨣ᩠ᨣᩮᩣ

(᪁᪙᪀) ᪁᪨ ᨲᨳᨲᩣᨠᨳᩣ

᪈᪉᪁᪨ ᩈᨻ᩠ᨻᨵᨾ᩠ᨾᩣᨶᩴ ᨲᨳᨲᩣ ᩋᩈᩘᨡᨲᩣᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨶᩥᨻ᩠ᨻᩣᨶᩴ ...ᨸᩮ... ᩋᨾᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᨻ᩠ᨻᨵᨾ᩠ᨾᩣᨶᩴ ᨲᨳᨲᩣ ᩋᩈᩘᨡᨲᩣ, ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᩈᩘᨡᨲᨶ᩠ᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩮ ᩋᩈᩘᨡᨲᩣᨶᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨴ᩠ᩅᩮ ᩋᩈᩘᨡᨲᩣᨶᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩮ ᨲᩣᨱᩣᨶᩥ ...ᨸᩮ... ᩋᨶ᩠ᨲᩁᩥᨠᩣᨿ ᩅᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

᪈᪉᪂᪨ ᩁᩪᨸᩔ ᩁᩪᨸᨲᩣ, ᩈᩣ ᨧ ᩁᩪᨸᨲᩣ ᩋᩈᩘᨡᨲᩣᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨶᩥᨻ᩠ᨻᩣᨶᩴ ...ᨸᩮ... ᩋᨾᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩁᩪᨸᩔ ᩁᩪᨸᨲᩣ, ᩈᩣ ᨧ ᩁᩪᨸᨲᩣ ᩋᩈᩘᨡᨲᩣ, ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᩈᩘᨡᨲᨶ᩠ᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩮ ᩋᩈᩘᨡᨲᩣᨶᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨴ᩠ᩅᩮ ᩋᩈᩘᨡᨲᩣᨶᩦᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨴ᩠ᩅᩮ ᨲᩣᨱᩣᨶᩥ ...ᨸᩮ... ᩋᨶ᩠ᨲᩁᩥᨠᩣᨿ ᩅᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᩅᩮᨴᨶᩣᨿ ᩅᩮᨴᨶᨲᩣ, ᩈᩣ ᨧ ᩅᩮᨴᨶᨲᩣ ...ᨸᩮ... ᩈᨬ᩠ᨬᩣᨿ ᩈᨬ᩠ᨬᨲᩣ, ᩈᩣ ᨧ ᩈᨬ᩠ᨬᨲᩣ ...ᨸᩮ... ᩈᩘᨡᩣᩁᩣᨶᩴ ᩈᩘᨡᩣᩁᨲᩣ, ᩈᩣ ᨧ ᩈᩘᨡᩣᩁᨲᩣ ...ᨸᩮ... ᩅᩥᨬ᩠ᨬᩣᨱᩔ ᩅᩥᨬ᩠ᨬᩣᨱᨲᩣ, ᩈᩣ ᨧ ᩅᩥᨬ᩠ᨬᩣᨱᨲᩣ ᩋᩈᩘᨡᨲᩣᨲᩥ? ᩌᨾᨶ᩠ᨲᩣ᪨ ᨶᩥᨻ᩠ᨻᩣᨶᩴ ...ᨸᩮ... ᩋᨾᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᩁᩪᨷᩔ ᩁᩪᨷᩴ, ᨶᨶᩩ ᩁᩪᨷᩴ ...ᨷᩮ... ᩅᩥᨬ᩠ᨬᩣᨱᩔ ᩅᩥᨬ᩠ᨬᩣᨱᩴ, ᨶᨶᩩ ᩅᩥᨬ᩠ᨬᩣᨱᩴ ᩋᩣᩁᨾ᩠ᨾᨱᩴ, ᨶᩥᨻ᩠ᨻᩣᨶᩴ ᩋᩣᩁᨾ᩠ᨾᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶ ᩋᩣᩁᨾ᩠ᨾᨱᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᨶ ᩋᩣᩁᨾ᩠ᨾᨱᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶ ᨲᩣᨲᩣᨶᩴ ...ᨷᩮ... ᩋᨶᩣᨣᨲᩴ ᨷᨲ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ...।

᪘᪕᪔। ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ‘‘ᩈᨷ᩠ᨷᨧ᩠ᨧᨿᨵᨾ᩠ᨾᩣᨶᩴ ᨲᨳᨲᩣ ᩋᩣᩁᨾ᩠ᨾᨱᩴ’’ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᨷ᩠ᨷᨧ᩠ᨧᨿᨵᨾ᩠ᨾᩣᨶᩴ ᨲᨳᨲᩣ ᩁᩪᨷᩴ ... ᩅᩮᨴᨶᩣ ... ᩈᨬ᩠ᨬᩣ ... ᩈᨦ᩠ᨡᩣᩁᩣ ... ᩅᩥᨬ᩠ᨬᩣᨱᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ। ᨲᩮᨶ ᩉᩥ ᩈᨷ᩠ᨷᨧ᩠ᨧᨿᨵᨾ᩠ᨾᩣᨶᩴ ᨲᨳᨲᩣ ᩋᩣᩁᨾ᩠ᨾᨱᨶ᩠ᨲᩥ।

ᨲᨳᨲᩣᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ।

᪑᪙। ᩑᨠᩪᨶᩅᩦᩈᨲᩥᨾᩅᨣ᩠ᨣᩮᩣ

(᪑᪙᪑) ᪖। ᨠᩩᩈᩃᨠᨳᩣ

᪘᪕᪕। ᨶᩥᨻ᩠ᨻᩣᨶᨵᩣᨲᩩ ᨠᩩᩈᩃᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩈᩣᩁᨾ᩠ᨾᨱᩣ, ᩋᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᨶᨶᩩ ᩋᨶᩣᩁᨾ᩠ᨾᨱᩣ, ᨶᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩉᨬ᩠ᨧᩥ ᩋᨶᩣᩁᨾ᩠ᨾᨱᩣ, ᨶᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᨶᩥᨻ᩠ᨻᩣᨶᨵᩣᨲᩩ ᨠᩩᩈᩃᩣ’’ᨲᩥ।

᪘᪕᪖। ᩋᩃᩮᩣᨽᩮᩣ ᨠᩩᩈᩃᩮᩣ ᩈᩣᩁᨾ᩠ᨾᨱᩮᩣ, ᩋᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᩥᨻ᩠ᨻᩣᨶᨵᩣᨲᩩ ᨠᩩᩈᩃᩣ ᩈᩣᩁᨾ᩠ᨾᨱᩣ, ᩋᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᩋᨴᩮᩣᩈᩮᩣ ᨠᩩᩈᩃᩮᩣ ...ᨷᩮ... ᩋᨾᩮᩣᩉᩮᩣ ᨠᩩᩈᩃᩮᩣ ...ᨷᩮ... ᩈᨴ᩠ᨵᩣ ... ᩅᩦᩁᩥᨿᩴ ... ᩈᨲᩥ ... ᩈᨾᩣᨵᩥ ...ᨷᩮ... ᨷᨬ᩠ᨬᩣ ᨠᩩᩈᩃᩣ ᩈᩣᩁᨾ᩠ᨾᨱᩣ, ᩋᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᨶᩥᨻ᩠ᨻᩣᨶᨵᩣᨲᩩ ᨠᩩᩈᩃᩣ ᩈᩣᩁᨾ᩠ᨾᨱᩣ, ᩋᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ...।

ᨶᩥᨻ᩠ᨻᩣᨶᨵᩣᨲᩩ ᨠᩩᩈᩃᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩣ, ᨶᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᩃᩮᩣᨽᩮᩣ ᨠᩩᩈᩃᩮᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩮᩣ, ᨶᨲ᩠ᨳᩥ ᨲᩔ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᨶᩥᨻ᩠ᨻᩣᨶᨵᩣᨲᩩ ᨠᩩᩈᩃᩣ ᩋᨶᩣᩁᨾ᩠ᨾᨱᩣ, ᨶᨲ᩠ᨳᩥ ᨲᩣᨿ ᩋᩣᩅᨭ᩠ᨭᨶᩣ ...ᨷᩮ... ᨷᨱᩥᨵᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ। ᩋᨴᩮᩣᩈᩮᩣ ᨠᩩᩈᩃᩮᩣ ...ᨷᩮ... ᩋᨾᩮᩣᩉᩮᩣ ᨠᩩᩈᩃᩮᩣ ...ᨷᩮ... ᩈᨴ᩠ᨵᩣ ... ᩅᩦᩁᩥᨿᩴ ... ᩈᨲᩥ ...

သဒ္ဓါ ... ပေ ... ပညာ ကုသလာ အနဝဇ္ဇာ, နတ္ထိ တာသံ အာယူဟနာ ... ပေ ... ပဏိဓီတိ? န ဟေဝံ ဝတ္တဗ္ဗေ ... ပေ ...။

၈၉၄။ န ဝတ္တဗ္ဗံ – ''နိဗ္ဗာနဓာတု ကုသလာ''တိ? အာမန္တာ။ နနု နိဗ္ဗာနဓာတု အနဝဇ္ဇာတိ? အာမန္တာ။ ဟဉ္စိ နိဗ္ဗာနဓာတု အနဝဇ္ဇာ, တေန ဝတ ရေ ဝတ္တဗ္ဗေ – ''နိဗ္ဗာနဓာတု ကုသလာ''တိ။

ကုသလကထာ နိဋ္ဌိတာ။

၇၀။ ဧကူနဝီသတိမဝဂ္ဂ

(၇၀၃) ၇။ အစ္စန္တနိယာမကထာ

၈၉၇။ အတ္ထိ ပုထုဇ္ဇနဿ အစ္စန္တနိယာမတာတိ? အာမန္တာ။ မာတုဃာတကဿ အစ္စန္တနိယာမတာ, ပိတုဃာတကဿ ... ပေ ... အရဟန္တဃာတကဿ ... ပေ ... လောဟိတုပ္ပါဒကဿ ... ပေ ... သံဃဘေဒကဿ အစ္စန္တနိယာမတာတိ? န ဟေဝံ ဝတ္တဗ္ဗေ ... ပေ ...။

၈၉၈။ အတ္ထိ ပုထုဇ္ဇနဿ အစ္စန္တနိယာမတာတိ? အာမန္တာ။ အစ္စန္တနိယာမတဿ ပုဂ္ဂလဿ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇေယျာတိ? အာမန္တာ။ ဟဉ္စိ အစ္စန္တနိယာမတဿ ပုဂ္ဂလဿ ဝိစိကိစ္ဆာ ဥပ္ပဇ္ဇေယျ, နော စ ဝတ ရေ ဝတ္တဗ္ဗေ – ''အတ္ထိ ပုထုဇ္ဇနဿ အစ္စန္တနိယာမတာ''တိ။

အစ္စန္တနိယာမတဿ ပုဂ္ဂလဿ ဝိစိကိစ္ဆာ နုပ္ပဇ္ဇေယျာတိ? အာမန္တာ။ ပဟီနာတိ? န ဟေဝံ ဝတ္တဗ္ဗေ ... ပေ ... ပဟီနာတိ? အာမန္တာ။ သောတာပတ္တိမဂ္ဂေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ ... ပေ ... သကဒါဂါမိမဂ္ဂေန ... ပေ ... အနာဂါမိမဂ္ဂေန ... ပေ ... အရဟတ္တမဂ္ဂေနာတိ? န ဟေဝံ ဝတ္တဗ္ဗေ ... ပေ ...။

ကတမေန မဂ္ဂေနာတိ? အကုသလေန မဂ္ဂေနာတိ။ အကုသလော မဂ္ဂေါ နိယျာနိကော ခယဂါမီ ဗောဓဂါမီ အနာသဝေါ ... ပေ ... အသံကိလေသိကောတိ? န ဟေဝံ ဝတ္တဗ္ဗေ ... ပေ ... နနု အကုသလော မဂ္ဂေါ အနိယျာနိကော ... ပေ ... သံကိလေသိကောတိ? အာမန္တာ။ ဟဉ္စိ အကုသလော မဂ္ဂေါ အနိယျာနိကော ... ပေ ...

သံကိလေသိကွ, ဏ္ဍ ၁ ဓတ တေ ဓတ်တပဲဖေ – ''ဘဝ်ဃဏ်တဏ်ယတသ်သ ပဂ်ဂလသ်သ ဓိသိကိဝ်ပ် ဘကုသလေဏ ဖဂ်ဂေဏ ပဂီဏ်''တိ၊

၄၉၈၊ သသ်သတဘိဏ်ဏ်ယ် ဏ်ယတသ်သ ပဂ်ဂလသ်သ ဘဝ်ဃောဘိဏ်ဏ် ဘုပ်ပဘ်ဇေယ့်တိ? ဘ်ဖဏ်တ်၊ ဂဇ်ဗိ သသ်သတဘိဏ်ဏ်ယ် ဏ်ယတသ်သ ပဂ်ဂလသ်သ ဘဝ်ဃောဘိဏ်ဏ် ဘုပ်ပဘ်ဇေယ့်, ဏ္ဍ ၁ ဓတ တေ ဓတ်တပဲဖေ – ''ဘတ်ထိ ပထုဘ်ဇဏသ်သ ဘဝ်ဃဏ်တဏ်ယ်ဖတ်''တိ၊

သသ်သတဘိဏ်ဏ်ယ် ဏ်ယတသ်သ ပဂ်ဂလသ်သ ဘဝ်ဃောဘိဏ်ဏ် ဏုပ်ပဘ်ဇေယ့်တိ? ဘ်ဖဏ်တ်၊ ပဂီဏ်တိ? ဏ ဂေမ် ဓတ်တပဲဖေ ...ပေ... ပဂီဏ်တိ? ဘ်ဖဏ်တ်၊ သွတ်ပတ်တိဖဂ်ဂေဏ်တိ? ဏ ဂေမ် ဓတ်တပဲဖေ ...ပေ... သဂဘ်ဂ်ဖိဖဂ်ဂေဏ ...ပေ... ဘဏ်ဂ်ဖိဖဂ်ဂေဏ ...ပေ... ဘဏဂတ်တဖဂ်ဂေဏ်တိ? ဏ ဂေမ် ဓတ်တပဲဖေ ...ပေ...၊

ကတဖေဏ ဖဂ်ဂေဏ်တိ? ဘကုသလေဏ ဖဂ်ဂေဏ၊ ဘကုသလွှ ဖဂ်ဂွ ...ပေ... ဏ္ဍ ၁ ဓတ တေ ဓတ်တပဲဖေ – ''သသ်သတဘိဏ်ဏ်ယ် ဏ်ယတသ်သ ပဂ်ဂလသ်သ ဘဝ်ဃောဘိဏ်ဏ် ဘကုသလေဏ ဖဂ်ဂေဏ ပဂီဏ်''တိ၊

၄၅၀၊ ဘဝ်ဃောဘိဏ်ဏ်ယ် ဏ်ယတသ်သ ပဂ်ဂလသ်သ သသ်သတဘိဏ်ဏ် ဘုပ်ပဘ်ဇေယ့်တိ? ဘ်ဖဏ်တ်၊ ဂဇ်ဗိ ဘဝ်ဃောဘိဏ်ဏ်ယ် ဏ်ယတသ်သ ပဂ်ဂလသ်သ သသ်သတဘိဏ်ဏ် ဘုပ်ပဘ်ဇေယ့်, ဏ္ဍ ၁ ဓတ တေ ဓတ်တပဲဖေ – ''ဘတ်ထိ ပထုဘ်ဇဏသ်သ ဘဝ်ဃဏ်တဏ်ယ်ဖတ်''တိ၊

ဘဝ်ဃောဘိဏ်ဏ်ယ် ဏ်ယတသ်သ ပဂ်ဂလသ်သ သသ်သတဘိဏ်ဏ် ဏုပ်ပဘ်ဇေယ့်တိ? ဘ်ဖဏ်တ်၊ ပဂီဏ်တိ? ဏ ဂေမ် ဓတ်တပဲဖေ ...ပေ... ပဂီဏ်တိ? ဘ်ဖဏ်တ်၊ သွတ်ပတ်တိဖဂ်ဂေဏ်တိ? ဏ ဂေမ် ဓတ်တပဲဖေ ...ပေ... သဂဘ်ဂ်ဖိဖဂ်ဂေဏ ...ပေ... ဘဏ်ဂ်ဖိဖဂ်ဂေဏ ...ပေ... ဘဏဂတ်တဖဂ်ဂေဏ်တိ? ဏ ဂေမ် ဓတ်တပဲဖေ ...ပေ...၊

ကတဖေဏ ဖဂ်ဂေဏ်တိ? ဘကုသလေဏ ဖဂ်ဂေဏ်တိ၊ ဘကုသလွှ ဖဂ်ဂွ ...ပေ... ဏ္ဍ ၁ ဓတ တေ ဓတ်တပဲဖေ – ''ဘဝ်ဃောဘိဏ်ဏ်ယ် ဏ်ယတသ်သ ပဂ်ဂလသ်သ သသ်သတဘိဏ်ဏ် ဘကုသလေဏ ဖဂ်ဂေဏ ပဂီဏ်''တိ၊

851. Na vattabbaṃ – ‘‘atthi puthujjanassa accantaniyāmatā’’ti? Āmantā. Nanu vuttaṃ bhagavatā – ‘‘idha, bhikkhave, ekacco puggalo samannāgato hoti ekantakāḷakehi akusalehi dhammehi, so [evaṃ kho bhikkhave puggalo (a. ni. 7.15)] sakiṃ nimuggo nimuggova hotī’’ti [a. ni. 7.15]! Attheva suttantoti? Āmantā. Tena hi atthi puthujjanassa accantaniyāmatāti.

852. Nanu vuttaṃ bhagavatā – ‘‘idha, bhikkhave, ekacco puggalo samannāgato hoti ekantakāḷakehi akusalehi dhammehi, so sakiṃ nimuggo nimuggova hotī’’ti katvā tena ca kāraṇena atthi puthujjanassa accantaniyāmatāti? Āmantā. Nanu vuttaṃ bhagavatā – ‘‘idha, bhikkhave, ekacco puggalo ummujjitvā nimujjatī’’ti [a. ni. 7.15]! Attheva suttantoti? Āmantā. Sabbadā ummujjitvā nimujjatīti? Na hevaṃ vattabbe ...pe....

Nanu vuttaṃ bhagavatā – ‘‘idha, bhikkhave, ekacco puggalo samannāgato hoti ekantakāḷakehi akusalehi dhammehi, so sakiṃ nimuggo nimuggova hotī’’ti – katvā tena ca kāraṇena atthi puthujjanassa accantaniyāmatāti? Āmantā. Nanu vuttaṃ bhagavatā – ‘‘idha, bhikkhave, ekacco puggalo ummujjitvā ṭhito hoti, ummujjitvā vipassati viloketi, ummujjitvā patarati, ummujjitvā patigādhappatto hotī’’ti [a. ni. 7.15]! Attheva suttantoti? Āmantā. Sabbadā ummujjitvā patigādhappatto hotīti? Na hevaṃ vattabbe ...pe....

Accantaniyāmakathā niṭṭhitā.

19. Ekūnavīsatimavaggo

(193) 8. Indriyakathā

853. Natthi lokiyaṃ saddhindriyanti? Āmantā. Natthi lokiyā saddhāti? Na hevaṃ vattabbe ...pe... natthi lokiyaṃ vīriyindriyaṃ ...pe... satindriyaṃ ...pe... samādhindriyaṃ ...pe... paññindriyanti? Āmantā. Natthi lokiyā paññāti? Na hevaṃ vattabbe ...pe....

ဘတၢထိ လွၵိယ် သပၢၶ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် သပၢၶိၶ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ... ဘတၢထိ လွၵိယ် ၷီၵိယ် ...ပေ... သတိ ...ပေ... သၯၶိ ...ပေ... ပၜိၜ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် ပၜိၜိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ...။

ဘတၢထိ လွၵိယ္ဂ ၯၼ္တ, ဘတၢထိ လွၵိယ် ၯၼိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် သပၢၶ်, ဘတၢထိ လွၵိယ် သပၢၶိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ... ဘတၢထိ လွၵိယ္ဂ ၯၼ္တ, ဘတၢထိ လွၵိယ် ၯၼိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် ပၜိၜ်, ဘတၢထိ လွၵိယ် ပၜိၜိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ...။

ဘတၢထိ လွၵိယ် သ္ဂၯၼသၢသံ, ဘတၢထိ လွၵိယ် သ္ဂၯၼသၢသိၵ်တ္ၺိယ် ...ပေ... ဘတၢထိ လွၵိယ် ၷီမိတံ, ဘတၢထိ လွၵိယ် ၷီမိတိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် သပၢၶ်, ဘတၢထိ လွၵိယ် သပၢၶိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ... ဘတၢထိ လွၵိယ် ၷီမိတံ, ဘတၢထိ လွၵိယ် ၷီမိတိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် ပၜိၜ်, ဘတၢထိ လွၵိယ် ပၜိၜိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ...။

၈၁၉။ ဘတၢထိ လွၵိယ် သပၢၶ်, ꩡတၢထိ လွၵိယ် သပၢၶိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ္ဂ ၯၼ္တ, ꩡတၢထိ လွၵိယ် ၯၼိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ... ဘတၢထိ လွၵိယ် ပၜိၜ်, ꩡတၢထိ လွၵိယ် ပၜိၜိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ္ဂ ၯၼ္တ, ꩡတၢထိ လွၵိယ် ၯၼိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ...။

ဘတၢထိ လွၵိယ် သပၢၶ်, ꩡတၢထိ လွၵိယ် သပၢၶိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် သ္ဂၯၼသၢသံ, ꩡတၢထိ လွၵိယ် သ္ဂၯၼသၢသိၵ်တ္ၺိယၵ်တိ ... ဘတၢထိ လွၵိယ် ၷီမိတံ, ꩡတၢထိ လွၵိယ် ၷီမိတိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ... ဘတၢထိ လွၵိယ် ပၜိၜ်, ꩡတၢထိ လွၵိယ် ပၜိၜိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ္ဂ ၯၼ္တ, ꩡတၢထိ လွၵိယ် ၯၼိၵ်တ္ၺိယၵ်တိ ...ပေ... ဘတၢထိ လွၵိယ် ၷီမိတံ, ꩡတၢထိ လွၵိယ် ၷီမိတိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ...။

၈၁၁။ ဘတၢထိ လွကေၢတၢတၢၵ် သပၢၶ်, ဘတၢထိ လွကေၢတၢတၢၵ် သပၢၶိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် သပၢၶ်, ဘတၢထိ လွၵိယ် သပၢၶိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ... ဘတၢထိ လွကေၢတၢတၢၵ် ၷီၵိယ် ...ပေ... ဘတၢထိ လွကေၢတၢတၢၵ် ပၜိၜ်, ဘတၢထိ လွကေၢတၢတၢၵ် ပၜိၜိၵ်တ္ၺိယၵ်တိ? ၻၢမၼ်တၢ။ ဘတၢထိ လွၵိယ် ပၜိၜ်, ဘတၢထိ လွၵိယ် ပၜိၜိၵ်တ္ၺိယၵ်တိ? ႏ ဟေမ် မတၢတၢပိၜ ...ပေ...။

ᩋᨲ᩠ᨳᩥ ᩃᩮᩣᨠᩥᨿᩣ ᩈᨴ᩠ᨵᩣ, ᨶᨲ᩠ᨳᩥ ᩃᩮᩣᨠᩥᨿᩴ ᩈᨴ᩠ᨵᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨲ᩠ᨳᩥ ᩃᩮᩣᨠᩩᨲ᩠ᨲᩁᩣ ᩈᨴ᩠ᨵᩣ, ᨶᨲ᩠ᨳᩥ ᩃᩮᩣᨠᩩᨲ᩠ᨲᩁᩴ ᩈᨴ᩠ᨵᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᩋᨲ᩠ᨳᩥ ᩃᩮᩣᨠᩥᨿᩴ ᩅᩦᩁᩥᨿᩴ ...ᨷᩮ... ᩋᨲ᩠ᨳᩥ ᩃᩮᩣᨠᩥᨿᩣ ᨷᨬ᩠ᨬᩣ, ᨶᨲ᩠ᨳᩥ ᩃᩮᩣᨠᩥᨿᩴ ᨷᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨲ᩠ᨳᩥ ᩃᩮᩣᨠᩩᨲ᩠ᨲᩁᩣ ᨷᨬ᩠ᨬᩣ, ᨶᨲ᩠ᨳᩥ ᩃᩮᩣᨠᩩᨲ᩠ᨲᩁᩴ ᨷᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ...᪨

᪘᪖᪘᪨ ᨶᨲ᩠ᨳᩥ ᩃᩮᩣᨠᩥᨿᩴ ᨷᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᩋᨴ᩠ᨴᩈᩴ ᨡᩮᩣ ᩋᩉᩴ, ᨽᩥᨠ᩠ᨡᩅᩮ, ᨻᩩᨴ᩠ᨵᨧᨠ᩠ᨡᩩᨶᩣ ᩃᩮᩣᨠᩴ ᩅᩮᩣᩃᩮᩣᨠᩮᨶ᩠ᨲᩮᩣ ᩈᨲ᩠ᨲᩮ ᩋᨷ᩠ᨷᩁᨩᨠ᩠ᨡᩮ ᨾᩉᩣᩁᨩᨠ᩠ᨡᩮ, ᨲᩥᨠ᩠ᨡᩥᨶ᩠ᨴᩕᩥᨿᩮ ᨾᩩᨴᩥᨶ᩠ᨴᩕᩥᨿᩮ, ᩈ᩠ᩅᩣᨠᩣᩁᩮ, ᩈᩩᩅᩥᨬ᩠ᨬᩣᨷᨿᩮ, ᩋᨷ᩠ᨷᩮᨠᨧ᩠ᨧᩮ ᨷᩁᩃᩮᩣᨠᩅᨩ᩠ᨩᨽᨿᨴᩔᩣᩅᩥᨶᩮ ᩅᩥᩉᩁᨶ᩠ᨲᩮ''ᨲᩥ [ᨾ᪨ ᨶᩥ᪨ ᪑.᪒᪘᪓ ᨲᨲ᩠ᨳ ''ᨴ᩠ᩅᩣᨠᩣᩁᩮ ᨴᩩᩅᩥᨬ᩠ᨬᩣᨷᨿᩮ'' ᩍᨲᩥᨷᩥ ᨷᩣᨮᩮᩣ ᨴᩥᩔᨲᩥ]! ᩋᨲ᩠ᨳᩮᩅ ᩈᩩᨲ᩠ᨲᨶ᩠ᨲᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨲᩮᨶ ᩉᩥ ᩋᨲ᩠ᨳᩥ ᩃᩮᩣᨠᩥᨿᩴ ᨷᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ᪨

ᩍᨶ᩠ᨴᩕᩥᨿᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

ᩑᨠᩪᨶᩅᩦᩈᨲᩥᨾᩅᨣ᩠ᨣᩮᩣ᪨

ᨲᩔᩩᨴ᩠ᨴᩣᨶᩴ –

ᩋᨲᩦᨲᩮ ᨠᩥᩃᩮᩈᩮ ᨩᩉᨲᩥ ᩋᨶᩣᨣᨲᩮ ᨠᩥᩃᩮᩈᩮ ᨩᩉᨲᩥ ᨷᨧ᩠ᨧᩩᨷ᩠ᨷᨶ᩠ᨶᩮ ᨠᩥᩃᩮᩈᩮ ᨩᩉᨲᩥ, ᩈᩩᨬ᩠ᨬᨲᩣ ᩈᨦ᩠ᨡᩣᩁᨠ᩠ᨡᨶ᩠ᨵᨷᩁᩥᨿᩣᨷᨶ᩠ᨶᩣ, ᩈᩣᨾᨬ᩠ᨬᨹᩃᩴ ᩋᩈᨦ᩠ᨡᨲᩴ, ᨷᨲ᩠ᨲᩥ ᩋᩈᨦ᩠ᨡᨲᩣ, ᩈᨻ᩠ᨻᨵᨾ᩠ᨾᩣᨶᩴ ᨲᨳᨲᩣ ᩋᩈᨦ᩠ᨡᨲᩣ, ᨶᩥᨻ᩠ᨻᩣᨶᨵᩣᨲᩩ ᨠᩩᩈᩃᩣ, ᩋᨲ᩠ᨳᩥ ᨷᩩᨳᩩᨩ᩠ᨩᨶᩔ ᩋᨧ᩠ᨧᨶ᩠ᨲᨶᩥᨿᩣᨾᨲᩣ, ᨶᨲ᩠ᨳᩥ ᩃᩮᩣᨠᩥᨿᩴ ᨷᨬ᩠ᨬᩥᨶ᩠ᨴᩕᩥᨿᨶ᩠ᨲᩥ᪨

᪒᪐᪨ ᩅᩦᩈᨲᩥᨾᩅᨣ᩠ᨣᩮᩣ

(᪑᪙᪙) ᪑᪨ ᩋᩈᨬ᩠ᨧᩥᨧ᩠ᨧᨠᨳᩣ

᪘᪖᪙᪨ ᩋᩈᨬ᩠ᨧᩥᨧ᩠ᨧ ᨾᩣᨲᩁᩴ ᨩᩦᩅᩥᨲᩣ ᩅᩮᩣᩁᩮᩣᨷᩮᨲ᩠ᩅᩣ ᩋᩣᨶᨶ᩠ᨲᩁᩥᨠᩮᩣ ᩉᩮᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᩈᨬ᩠ᨧᩥᨧ᩠ᨧ ᨷᩣᨱᩴ ᩉᨶ᩠ᨲ᩠ᩅᩣ ᨷᩣᨱᩣᨲᩥᨷᩣᨲᩦ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ... ᩋᩈᨬ᩠ᨧᩥᨧ᩠ᨧ ᨾᩣᨲᩁᩴ ᨩᩦᩅᩥᨲᩣ ᩅᩮᩣᩁᩮᩣᨷᩮᨲ᩠ᩅᩣ ᩋᩣᨶᨶ᩠ᨲᩁᩥᨠᩮᩣ ᩉᩮᩣᨲᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᩈᨬ᩠ᨧᩥᨧ᩠ᨧ ᩋᨴᩥᨶ᩠ᨶᩴ ᩋᩣᨴᩥᨿᩥᨲ᩠ᩅᩣ ...ᨷᩮ... ᨾᩩᩈᩣ ᨽᨱᩥᨲ᩠ᩅᩣ ᨾᩩᩈᩣᩅᩣᨴᩦ ᩉᩮᩣᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨷᩮ...᪨

ဘာသမ်ာဝိပါဝ ပါဖ္ ဂဏ်တွဲ ပါဖ္ဂတိပ်တီ ဏ ဂွတီတိ? ဘ်ယြဏ္ဂတ်၊ ဘာသမ်ာဝိပါဝ ဖ်တဏ် ဆီမိတ် မွတ္ပေတွဲ ဘ်ဏာဏ္ဂတဏ်ဂွ ဏ ဂွတီတိ? ဏ ဂေမ် မတ်တပ်ဗေ . . . ပေ . . . ဘာသမ်ာဝိပါဝ ဘာဝိဏ်ဏ် ဘ်ဝိယိတွဲ . . . ပေ . . . ဖုသ် ဘာဖိတွဲ ဖုသ်မ်ာဝီ ဏ ဂွတီတိ? ဘ်ယြဏ္ဂတ်၊ ဘာသမ်ာဝိပါဝ ဖ်တဏ် ဆီမိတ် မွတ္ပေတွဲ ဘ်ဏာဏ္ဂတဏ်ဂွ ဏ ဂွတီတိ? ဏ ဂေမ် မတ်တပ်ဗေ . . . ပေ . . . ၊

၈၃၈၊ ဘာသမ်ာဝိပါဝ ဖ်တဏ် ဆီမိတ် မွတ္ပေတွဲ ဘ်ဏာဏ္ဂတဏ်ဂွ ဂွတီတိ? ဘ်ယြဏ္ဂတ်၊ ''ဘာသမ်ာဝိပါဝ ဖ်တဏ် ဆီမိတ် မွတ္ပေတွဲ ဘ်ဏာဏ္ဂတဏ်ဂွ ဂွတီ''တိ – ဘာတ်ထေမ သုတ်တဏ္ဂတ္တိ? ဏတ်ထိ၊ ''သမ်ာဝိပါဝ ဖ်တဏ် ဆီမိတ် မွတ္ပေတွဲ ဘ်ဏာဏ္ဂတဏ်ဂွ ဂွတီ''တိ – ဘာတ်ထေမ သုတ်တဏ္ဂတ္တိ? ဘ်ယြဏ္ဂတ်၊ ဂမ်ာဝိ ''သမ်ာဝိပါဝ ဖ်တဏ် ဆီမိတ် မွတ္ပေတွဲ ဘ်ဏာဏ္ဂတဏ်ဂွ ဂွတီ''တိ – ဘာတ်ထေမ သုတ်တဏ္ဂတ္တ, ဏွ ဝ မတ ဇေ မတ်တပ်ဗေ – ''ဘာသမ်ာဝိပါဝ ဖ်တဏ် ဆီမိတ် မွတ္ပေတွဲ ဘ်ဏာဏ္ဂတဏ်ဂွ ဂွတီ''တိ၊

၈၃၉၊ ဏ မတ်တပ်ပ် – ''ဖ်တုဃ်တဂွ ဘ်ဏာဏ္ဂတဏ်ဂွ''တိ? ဘ်ယြဏ္ဂတ်၊ ဏာဏု ဖ်တ် ဆီမိတ် မွတ္ပိတ်တိ? ဘ်ယြဏ္ဂတ်၊ ဂမ်ာဝိ ဖ်တ် ဆီမိတ် မွတ္ပိတ်, တေဏ မတ ဇေ မတ်တပ်ဗေ – ''ဖ်တုဃ်တဂွ ဘ်ဏာဏ္ဂတဏ်ဂွ''တိ၊

ဏ မတ်တပ်ပ် – ''ပိတုဃ်တဂွ ဘ်ဏာဏ္ဂတဏ်ဂွ''တိ? ဘ်ယြဏ္ဂတ်၊ ဏာဏု ပိတ် ဆီမိတ် မွတ္ပိတ္တိ? ဘ်ယြဏ္ဂတ်၊ ဂမ်ာဝိ ပိတ် ဆီမိတ် မွတ္ပိတ္တ, တေဏ မတ ဇေ မတ်တပ်ဗေ – ''ပိတုဃ်တဂွ ဘ်ဏာဏ္ဂတဏ်ဂွ''တိ၊

ဏ မတ်တပ်ပ် – ''ဘာဇဂဏ်တဃ်တဂွ ဘ်ဏာဏ္ဂတဏ်ဂွ''တိ? ဘ်ယြဏ္ဂတ်၊ ဏာဏု ဘာဇဂ် ဆီမိတ် မွတ္ပိတ္တိ? ဘ်ယြဏ္ဂတ်၊ ဂမ်ာဝိ ဘာဇဂ် ဆီမိတ် မွတ္ပိတ္တ, တေဏ မတ ဇေ မတ်တပ်ဗေ – ''ဘာဇဂဏ်တဃ်တဂွ ဘ်ဏာဏ္ဂတဏ်ဂွ''တိ၊

ဏ မတ်တပ်ပ် – ''ဇုဂိဇုပါပ်ာဂွ ဘ်ဏာဏ္ဂတဏ်ဂွ''တိ? ဘ်ယြဏ္ဂတ်၊ ဏာဏု တထဂတသ်သ လွဂိတ် ဘုပါပ်ာဝိတဏ္ဂတိ? ဘ်ယြဏ္ဂတ်၊ ဂမ်ာဝိ တထဂတသ်သ လွဂိတ် ဘုပါပ်ာဝိတ်, တေဏ မတ ဇေ မတ်တပ်ဗေ – ''ဇုဂိဇုပါပ်ာဂွ ဘ်ဏာဏ္ဂတဏ်ဂွ''တိ၊

၈၄၀၊ သဓ်ဃဘေဒာဂွ ဘ်ဏာဏ္ဂတဏ်ဂွတိ? ဘ်ယြဏ္ဂတ်၊ သပ်ဗေ သဓ်ဃဘေဒာဂ် ဘ်ဏာဏ္ဂတဏ်ဂ်တိ? ဏ ဂေမ် မတ်တပ်ဗေ . . . ပေ . . . သပ်ဗေ သဓ်ဃဘေဒာဂ် ဘ်ဏာဏ္ဂတဏ်ဂ်တိ? ဘ်ယြဏ္ဂတ်၊ ဝမ်မဝါသမ်ာဇီ သဓ်ဃဘေဒာဂွ ဘ်ဏာဏ္ဂတဏ်ဂွတိ? ဏ ဂေမ် မတ်တပ်ဗေ . . . ပေ . . . ၊

𑄾𑄺𑄷𑅁 𑄙𑄟𑄴𑄟𑄥𑄐𑄴𑄐𑄩 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄮 𑄃𑅅𑄚𑄚𑄴𑄖𑄢𑄨𑄇𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ''𑄃𑄖𑄴𑄗𑄪𑄛𑅅𑄣𑄨, 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄮 𑄃𑅅𑄛𑅅𑄡𑄨𑄇𑄮 𑄚𑄬𑄢𑄡𑄨𑄇𑄮 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄃𑄖𑄬𑄇𑄨𑄌𑄴𑄍𑄮; 𑄃𑄖𑄴𑄗𑄪𑄛𑅅𑄣𑄨, 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄮 𑄚 𑄃𑅅𑄛𑅅𑄡𑄨𑄇𑄮 𑄚 𑄚𑄬𑄢𑄡𑄨𑄇𑄮 𑄚 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄚 𑄃𑄖𑄬𑄇𑄨𑄌𑄴𑄍𑄮''𑄖𑄨! 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄙𑄟𑄴𑄟𑄥𑄐𑄴𑄐𑄩 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄮 𑄃𑅅𑄚𑄚𑄴𑄖𑄢𑄨𑄇𑄮''𑄖𑄨𑅁

𑄾𑄺𑄸𑅁 𑄚 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄁 – ''𑄙𑄟𑄴𑄟𑄥𑄐𑄴𑄐𑄩 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄮 𑄃𑅅𑄚𑄚𑄴𑄖𑄢𑄨𑄇𑄮''𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 –

> ''𑄃𑅅𑄛𑅅𑄡𑄨𑄇𑄮 𑄚𑄬𑄢𑄡𑄨𑄇𑄮, 𑄇𑄛𑄴𑄛𑄑𑄴𑄒𑄮 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄇𑄮;
> 𑄤𑄉𑄴𑄉𑄢𑄖𑄮 𑄃𑄙𑄟𑄴𑄟𑄑𑄴𑄒𑄮, 𑄡𑄮𑄉𑄇𑄴𑄈𑄬𑄟𑅅 𑄛𑄙𑄁𑄥𑄖𑄨;
> 𑄥𑄋𑄴𑄊𑄁 𑄥𑄟𑄉𑄴𑄉𑄁 𑄞𑄬𑄖𑄴𑄤𑅅𑄚, 𑄇𑄛𑄴𑄛𑄁 𑄚𑄨𑄢𑄡𑄟𑄴𑄦𑄨 𑄛𑄌𑄴𑄌𑄖𑄩''𑄖𑄨 [𑄌𑄫𑅄𑄤𑅁 𑄹𑄻𑄺; 𑄃𑅁 𑄚𑄨𑅁 𑄷𑄶𑅁𑄹𑄿; 𑄄𑄖𑄨𑄤𑄪𑅁 𑄷𑄾]𑅁

𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄥𑄋𑄴𑄊𑄞𑄬𑄘𑄮 𑄃𑅅𑄚𑄚𑄴𑄖𑄢𑄨𑄇𑄮𑄖𑄨𑅁

𑄃𑄥𑄐𑄴𑄌𑄨𑄌𑄴𑄌𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄸𑄶𑅁 𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄴𑄉𑄮

(𑄷𑄿𑄹) 𑄸𑅁 𑄐𑅅𑄕𑄇𑄗𑅅

𑄾𑄺𑄹𑅁 𑄚𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄐𑅅𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄛𑄐𑄴𑄐𑅅 𑄛𑄎𑅅𑄚𑄚𑅅 𑄤𑄨𑄌𑄡𑄮 𑄛𑄤𑄨𑄌𑄡𑄮 𑄙𑄟𑄴𑄟𑄤𑄨𑄌𑄡𑄮 𑄥𑄣𑄴𑄣𑄇𑄴𑄈𑄕𑅅 𑄅𑄛𑄣𑄇𑄴𑄈𑄕𑅅 𑄛𑄌𑄴𑄌𑄪𑄛𑄣𑄇𑄴𑄈𑄕𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄛𑄐𑄴𑄐𑅅 𑄛𑄎𑅅𑄚𑄚𑅅 𑄤𑄨𑄌𑄡𑄮 ...𑄛𑄬... 𑄛𑄌𑄴𑄌𑄪𑄛𑄣𑄇𑄴𑄈𑄕𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄃𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄛𑄐𑄴𑄐𑅅 𑄛𑄎𑅅𑄚𑄚𑅅 𑄤𑄨𑄌𑄡𑄮 ...𑄛𑄬... 𑄛𑄌𑄴𑄌𑄪𑄛𑄣𑄇𑄴𑄈𑄕𑅅, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄚𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄐𑅅𑄕𑄚𑄴''𑄖𑄨𑅁

𑄾𑄺𑄺𑅁 𑄚𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄐𑅅𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄛𑄒𑄟𑄁 𑄏𑅅𑄚𑄁 𑄥𑄟𑅅𑄛𑄎𑄴𑄎𑄬𑄡𑄴𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄮 𑄛𑄒𑄟𑄁 𑄏𑅅𑄚𑄁 𑄥𑄟𑅅𑄛𑄎𑄴𑄎𑄬𑄡𑄴𑄡, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄚𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄴𑄎𑄚𑄥𑄴𑄥 𑄐𑅅𑄕𑄚𑄴''𑄖𑄨𑅁

𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄘𑄪𑄖𑄨𑄠𑄁 𑄏𑅅𑄚𑄁 ...𑄛𑄬... 𑄖𑄖𑄨𑄠𑄁 𑄏𑅅𑄚𑄁 ...𑄛𑄬... 𑄌𑄖𑄪𑄖𑄴𑄗𑄁 𑄏𑅅𑄚𑄁 ...𑄛𑄬... 𑄃𑅅𑄇𑅅𑄥𑅅𑄚𑄐𑄳𑄌𑅅𑄠𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄎𑄳𑄎𑄬𑄠𑄳𑄠, 𑄤𑄨𑄐𑄳𑄐𑅅𑄕𑄐𑄳𑄌𑅅𑄠𑄖𑄚𑄁 𑄃𑅅𑄇𑄨𑄐𑄳𑄌𑄐𑄳𑄐𑅅𑄠𑄖𑄚𑄁 𑄚𑄬𑄤𑄥𑄐𑄳𑄐𑅅𑄚𑅅𑄥𑄐𑄳𑄐𑅅𑄠𑄖𑄚𑄁 𑄥𑄟𑅅𑄛𑄎𑄳𑄎𑄬𑄠𑄳𑄠, 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄘𑅅𑄚𑄁 𑄘𑄘𑄬𑄠𑄳𑄠 ...𑄛𑄬... 𑄌𑄩𑄤𑄢𑄁 𑄘𑄘𑄬𑄠𑄳𑄠, 𑄛𑄨𑄕𑄳𑄓𑄛𑅅𑄖𑄁 𑄘𑄘𑄬𑄠𑄳𑄠, 𑄥𑄬𑄚𑅅𑄥𑄚𑄁 𑄘𑄘𑄬𑄠𑄳𑄠, 𑄉𑄨𑄣𑅅𑄚𑄛𑄌𑄳𑄌𑄠𑄞𑄬𑄥𑄎𑄳𑄎𑄛𑄢𑄨𑄇𑄳𑄈𑅅𑄢𑄁 𑄘𑄘𑄬𑄠𑄳𑄠𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄉𑄨𑄣𑅅𑄚𑄛𑄌𑄳𑄌𑄠𑄞𑄬𑄥𑄎𑄳𑄎𑄛𑄢𑄨𑄇𑄳𑄈𑅅𑄢𑄁 𑄘𑄘𑄬𑄠𑄳𑄠, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄳𑄝𑄬 – 𑄃𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄐𑅅𑄕’’𑄚𑄴𑄖𑄨𑅁

𑄾𑄼𑄻𑅁 𑄚𑄖𑄴𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄐𑅅𑄕𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄮 𑄠𑄬𑄚 𑄐𑅅𑄕𑄬𑄚 𑄘𑄪𑄇𑄳𑄈𑄁 𑄛𑄢𑄨𑄎𑅅𑄚𑅅𑄖𑄨, 𑄥𑄟𑄪𑄘𑄠𑄁 𑄛𑄎𑄦𑄖𑄨, 𑄚𑄨𑄢𑄮𑄙𑄁 𑄥𑄌𑄳𑄍𑄨𑄇𑄢𑄮𑄖𑄨, 𑄟𑄉𑄳𑄉𑄁 𑄞𑅅𑄤𑄬𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄐𑅅𑄕𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄸𑄶𑅁 𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄿𑄼) 𑄹𑅁 𑄚𑄨𑄢𑄠𑄛𑅅𑄣𑄇𑄗𑅅

𑄾𑄼𑄼𑅁 𑄃𑄖𑄴𑄗𑄨 𑄚𑄨𑄢𑄠𑄬𑄥𑄪 𑄚𑄨𑄢𑄠𑄛𑅅𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄚𑄨𑄢𑄠𑄬𑄥𑄪 𑄇𑅅𑄢𑄕𑄨𑄇𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄖𑄴𑄗𑄨 𑄚𑄨𑄢𑄠𑄬𑄥𑄪 𑄇𑅅𑄢𑄕𑄨𑄇𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄖𑄴𑄗𑄨 𑄚𑄨𑄢𑄠𑄬𑄥𑄪 𑄚𑄨𑄢𑄠𑄛𑅅𑄣𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄴𑄗𑄨 𑄟𑄚𑄪𑄥𑄳𑄥𑄬𑄥𑄪 𑄇𑄟𑄳𑄟𑄇𑅅𑄢𑄕𑅅, 𑄃𑄖𑄴𑄗𑄨 𑄌 𑄇𑅅𑄢𑄕𑄨𑄇𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄚𑄨𑄢𑄠𑄬𑄥𑄪 𑄇𑄟𑄳𑄟𑄇𑅅𑄢𑄕𑅅, 𑄃𑄖𑄴𑄗𑄨 𑄌 𑄇𑅅𑄢𑄕𑄨𑄇𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄴𑄗𑄨 𑄚𑄨𑄢𑄠𑄬𑄥𑄪 𑄇𑄟𑄳𑄟𑄇𑅅𑄢𑄕𑅅, 𑄚𑄖𑄴𑄗𑄨 𑄌 𑄇𑅅𑄢𑄕𑄨𑄇𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄃𑄖𑄴𑄗𑄨 𑄟𑄚𑄪𑄥𑄳𑄥𑄬𑄥𑄪 𑄇𑄟𑄳𑄟𑄇𑅅𑄢𑄕𑅅, 𑄚𑄖𑄴𑄗𑄨 𑄌 𑄇𑅅𑄢𑄕𑄨𑄇𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄼𑄽𑅁 𑄚𑄖𑄴𑄗𑄨 𑄚𑄨𑄢𑄠𑄬𑄥𑄪 𑄚𑄨𑄢𑄠𑄛𑅅𑄣𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄴𑄖𑄁 𑄞𑄉𑄤𑄖𑅅 –

‘‘𑄚 𑄤𑄬𑄥𑄳𑄥𑄞𑄫 𑄚𑄮𑄛𑄨 𑄌 𑄛𑄬𑄖𑄴𑄖𑄨𑄢𑅅𑄎𑅅,
𑄥𑄮𑄟𑄮 𑄠𑄟𑄮 𑄤𑄬𑄥𑄳𑄥𑄤𑄕𑄮 𑄌 𑄢𑅅𑄎𑅅;

သက်ဓာ ကမ္မမ္မာ ဂဏ္ဏာတိ တတ်ထ, ဘိတွ် ပဖုဏ်ဏ် [ပဖုဏ်ဏ် (သျ၊ က၊), ပဏုဏ်ဏ် (သီ၊)] ပဓာလွ်ကပတ်တ’’ဏ်တိ၊

ဘတ်ထေမ သုတ်တဏ်တွ်တိ? ဘ်ဖာဏ်တ်၊ တေဏ ဂိ ဏတ်ထိ ဏိဓာယေသု ဏိဓာယပဿတိ၊

၄၅၄၊ ဏတ်ထိ ဏိဓာယေသု ဏိဓာယပဿတိ? ဘ်ဖာဏ်တ်၊ ဏဏု မုတ်တံ ဘဂဝတ် – ‘‘တဖေဏ်, ဘိက်ဂဝေ, ဏိဓာယပဿ် ပဉ်စုပါဒါနက္ခန္ဓေ ဏ်ဖ ဂ်ဓာဏ် ဂ်ဓာဏ်တိ [ကတွ်ဏ်တိ (မ၊ ဏိ၊ ၃၊၂၁၀; အ၊ ဏိ၊ ၃၊၇၅)] – တတ်တံ ဘာယွှိလ် ဂတ်ထေ ဂဖေဏ်တိ, တတ်တံ ဘာယွှိလ် ဥတိယေ ဂတ်ထေ ဂဖေဏ်တိ, တတ်တံ ဘာယွှိလ် ပ်ဝေ ဂဖေဏ်တိ, တတ်တံ ဘာယွှိလ် ဥတိယေ ပ်ဝေ ဂဖေဏ်တိ, တတ်တံ ဘာယွှိလ် ဖတ္တိယေဘုဓာသ်ဖ ဂဖေဏ်တိ; သွ် တတ်ထ ဥက်ဂ် တိပ်ပ် ကဏုက် မေဘဏ် မေဘေတိ; ဏ ၁ တ်မ ဂ်လ် ကတွ်တိ ယ်မ ဏ တံ ပ်ပကဖ်ဖ် ဗုဏ်တိဂွ်တိ’’တိ [မ၊ ဏိ၊ ၃၊၂၁၀; အ၊ ဏိ၊ ၃၊၇၅]! ဘတ်ထေမ သုတ်တဏ်တွ်တိ? ဘ်ဖာဏ်တ်၊ တေဏ ဂိ ဘတ်ထိ ဏိဓာယေသု ဏိဓာယပဿတိ၊

ဏတ်ထိ ဏိဓာယေသု ဏိဓာယပဿတိ? ဘ်ဖာဏ်တ်၊ ဏဏု မုတ်တံ ဘဂဝတ် – ‘‘တဖေဏ်, ဘိက်ဂဝေ, ဏိဓာယပဿ် သံမသေတွ် ကုဏ်တိဂိ [ကုဏ်တိဂိ (သပ်ပတ်ထ)] တပ်ခဏ်တိ …ပေ… တဖေဏ်, ဘိက်ဂဝေ, ဏိဓာယပဿ် ဘုဝ်ဒဖ်ပ်ဝ် ဘဒ္ဒသိဏ် ဏပေတွ် မ်သီဂိ တပ်ခဏ်တိ …ပေ… တဖေဏ်, ဘိက်ဂဝေ, ဏိဓာယပဿ် ဓထေ ယွှဒေတွ် ဘ်ဝိတ်တ်ယ ပထမိယ် သဖ်ပတ္တိဒလိတ်ယ သဏ္ဍတိဘူတ်ယ [သဥ်ဏ္ဍတိဘူတ်ယ (သျ၊)] သ်ဓာဏ်တိပိ ပပ်ပ်သ်ဓာဏ်တိပိ …ပေ… တဖေဏ်, ဘိက်ဂဝေ, ဏိဓာယပဿ် ဖဂဏ်တံ ဘဏိဂ်ဓာပပ်ပတံ ဘ်ဝိတ်တံ သဖ်ပတ္တိဒလိတံ သဏ္ဍတိဘူတံ ဘ်တွ်ပေဏ်တိပိ ဘွ်တွ်ပေဏ်တိပိ …ပေ… တဖေဏ်, ဘိက်ဂဝေ, ဏိဓာယပဿ် ဘုဝ်ဒဖ်ပ်ဝ် ဘဒ္ဒသိဏ် ဂဂေတွ် တတ်တ်ယ လွ်ဂကုဖ်ဘိယ် ပက်ဏိပဏ်တိ ဘ်ဝိတ်တ်ယ သဖ်ပတ္တိဒလိတ်ယ သဏ္ဍတိဘူတ်ယ၊ သွ် တတ်ထ ဖေဖုဝ်ဝေဂက် ပပ်ပတိ, သွ် တတ်ထ ဖေဖုဝ်ဝေဂက် ပပ်ပဖ်ဏ္ဍ် သက်ဖ်ပိ ဘုဝ်ဒ် ဂပ်ခတိ, သက်ဖ်ပိ ဘဒ္ဒ ဂပ်ခတိ, သက်ဖ်ပိ တိဓာယ် ဂပ်ခတိ၊ သွ် တတ်ထ ဥက်ဂ် တိပ်ပ် ကဏုက် မေဘဏ် မေဘယတိ, ဏ ၁ တ်မ ဂ်လ် ကတွ်တိ ယ်မ ဏ တံ ပ်ပကဖ်ဖ် ဗုဏ်တိဂွ်တိ၊ တဖေဏ်, ဘိက်ဂဝေ, ဏိဓာယပဿ် ဖဂ်ဏိဓာယေ ပက်ဏိပဏ်တိ! သွ် ဇွ် ပဏ, ဘိက်ဂဝေ, ဖဂ်ဏိဓာယွ် –

‘‘ဝတုက်ကဏ်ဏွ် ဝတုဂ္ဂွ်တွ်, မိဘတ်တွ် ဘဂသွ် ဖိတွ်;
ဘာယွ်ပ်ဂ်ဓာပဓိယဏ်တွ်, ဘာယဿ် ပဏ်ကုတ္တိတ္တိတွ်၊

‘‘တသ်သ ဘာယွ်ဖယ် ဘူဖိ, ဒလိတ် တေဒသ် ယုတ်;

𑄥𑄧𑄟𑄧𑄚𑄳𑄖 𑄡𑄮𑄎𑄧𑄚𑄧𑄥𑄧𑄖𑄧𑄁, 𑄜𑄧𑄢𑄨𑄖𑄳𑄤 𑄖𑄨𑄑𑄳𑄒𑄧𑄖𑄨 𑄥𑄧𑄝𑄳𑄝𑄧𑄘''𑄖𑄨 [𑄟𑄧𑅁 𑄚𑄨𑅁 𑄹𑅁𑄸𑄻𑄶; 𑄃𑅁 𑄚𑄨𑅁 𑄹𑅁𑄹𑄼; 𑄛𑄬𑅁 𑄤𑄧𑅁 𑄽𑄷]𑅁

𑄃𑄧𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄧𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄖𑄬𑄚𑄧 𑄦𑄨 𑄃𑄧𑄖𑄳𑄗𑄨 𑄚𑄨𑄢𑄧𑄡𑄬𑄥𑄪 𑄚𑄨𑄢𑄧𑄡𑄧𑄛𑄣𑄖𑄨𑅁

𑄚𑄨𑄢𑄧𑄡𑄧𑄛𑄣𑄧𑄇𑄧𑄗 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅁

𑄸𑄶𑅁 𑄤𑄩𑄥𑄧𑄖𑄨𑄟𑄧𑄤𑄧𑄉𑄳𑄉𑄮

(𑄷𑄿𑄽) 𑄺𑅁 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄧𑄇𑄧𑄗

𑄾𑄼𑄿𑅁 𑄃𑄧𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄉𑄧𑄖𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄖𑄳𑄗𑄨 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄉𑄧𑄖𑄬𑄥𑄪 𑄘𑄬𑄤𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬...𑄛𑄬... 𑄃𑄧𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄉𑄧𑄖𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄘𑄬𑄤𑄧𑄣𑄮𑄇𑄮 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄡𑄮𑄚𑄩𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬...𑄛𑄬... 𑄃𑄧𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄉𑄧𑄖𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄖𑄳𑄗𑄨 𑄖𑄧𑄖𑄳𑄗 𑄇𑄩𑄑 𑄛𑄧𑄑𑄧𑄋𑄳𑄉 𑄟𑄧𑄇𑄧𑄥 𑄟𑄧𑄇𑄳𑄈𑄨𑄇 𑄃𑄧𑄦𑄩 𑄤𑄨𑄌𑄳𑄍𑄨𑄇 𑄥𑄧𑄖𑄧𑄛𑄧𑄘𑄩 𑄉𑄧𑄕𑄳𑄓𑄪𑄛𑄳𑄛𑄘𑄖𑄨 [𑄉𑄧𑄕𑄳𑄓𑄪𑄛𑄘𑄖𑄨 (𑄥𑄳𑄡𑅁 𑄇𑄧𑄁𑅁 𑄛𑄩𑅁)]? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬...𑄛𑄬...𑅁

𑄾𑄽𑄶𑅁 𑄚𑄧𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄉𑄧𑄖𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄚𑄧𑄚𑄪 𑄃𑄧𑄖𑄳𑄗𑄨 𑄖𑄧𑄖𑄳𑄗 𑄆𑄢𑄤𑄧𑄕𑄮 𑄚𑄉𑄧𑄢𑄎 𑄥𑄧𑄦𑄧𑄥𑄳𑄥𑄧𑄡𑄪𑄖𑄳𑄖𑄧𑄁 𑄘𑄨𑄝𑄳𑄝𑄧𑄡𑄚𑄧𑄚𑄳𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄦𑄧𑄐𑄳𑄌𑄨 𑄃𑄧𑄖𑄳𑄗𑄨 𑄖𑄧𑄖𑄳𑄗 𑄆𑄢𑄤𑄧𑄕𑄮 𑄚𑄉𑄧𑄢𑄎 𑄥𑄧𑄦𑄧𑄥𑄳𑄥𑄧𑄡𑄪𑄖𑄳𑄖𑄧𑄁 𑄘𑄨𑄝𑄳𑄝𑄧𑄡𑄚𑄧𑄁, 𑄖𑄬𑄚𑄧 𑄤𑄧𑄖𑄧 𑄢𑄬 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬 – ''𑄃𑄧𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄉𑄧𑄖''𑄖𑄨𑅁

𑄾𑄽𑄷𑅁 𑄃𑄧𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄉𑄧𑄖𑄖𑄨? 𑄃𑄟𑄧𑄚𑄳𑄖𑅁 𑄃𑄧𑄖𑄳𑄗𑄨 𑄖𑄧𑄖𑄳𑄗 𑄦𑄧𑄖𑄳𑄗𑄨𑄝𑄧𑄚𑄳𑄙 𑄃𑄧𑄥𑄳𑄥𑄧𑄝𑄧𑄚𑄳𑄙 [𑄦𑄧𑄖𑄳𑄗𑄨𑄞𑄧𑄕𑄳𑄓 𑄃𑄧𑄥𑄳𑄥𑄧𑄞𑄧𑄕𑄳𑄓 (?)] 𑄡𑄧𑄤𑄧𑄥𑄨𑄇 𑄇𑄢𑄧𑄕𑄨𑄇 𑄞𑄧𑄖𑄳𑄖𑄧𑄇𑄢𑄧𑄇𑄖𑄨? 𑄚𑄧 𑄦𑄬𑄤𑄧𑄁 𑄤𑄧𑄖𑄳𑄖𑄧𑄝𑄳𑄝𑄬𑅁 𑄖𑄬𑄚𑄧 𑄦𑄨 𑄚𑄧𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄉𑄧𑄖𑄖𑄨𑅁

𑄖𑄨𑄢𑄧𑄌𑄳𑄍𑄚𑄧𑄇𑄧𑄗 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅁

𑄸𑄶𑅁 𑄤𑄩𑄥𑄧𑄖𑄨𑄟𑄧𑄤𑄧𑄉𑄳𑄉𑄮

(𑄷𑄿𑄾) 𑄻𑅁 𑄟𑄧𑄉𑄳𑄉𑄧𑄇𑄧𑄗

৮৭২। ပဗ်ဗဇ်ဂိက္ခ ဖဂဂ္ဂတိ? ဘ်ဖဆါတ်। ဏဏ ဘဏ်ဇဇ်ဂိက္ခ ဖဂဂ္ဂ မုတ်တ္ခ ဘဂမတ်, ယေယျထိဘ် – သဖဖ်ဘိဏ်ဏ ...ပေ... သဖဖ်သဖ်ဒီတိ? ဘ်ဖဆါတ်। ဂဗ်ဝိ ဘဏ်ဇဇ်ဂိက္ခ ဖဂဂ္ဂ မုတ်တ္ခ ဘဂမတ်, ယေယျထိဘ် – သဖဖ်ဘိဏ်ဏ ...ပေ... သဖဖ်သဖ်ဒိ, ဏ္ခ ဝ မတ ဖေ မတ်တပ်ပေ – ''ပဗ်ဗဇ်ဂိက္ခ ဖဂဂ္ဂ''တိ।

ပဗ်ဗဇ်ဂိက္ခ ဖဂဂ္ဂတိ? ဘ်ဖဆါတ်। ဏဏ မုတ်တ ဘဂမတ် –

> ''ဖဂဂ်ဏ ဘဏ်ဇဇ်ဂိက္ခ ယေဏ္ဏ, သဗဗ်ဏ ဗတုတ္ခ ပဘ်;
> မိဏ္ဂ ယေဏ္ဏ ဂဖ်ဖဏ, ဂွိပဘ်ဏဗ် ဗဂဂုဖ''တိ [ဂ। ပ। ၃၇ ဂဖ်ဖပဘ]।

ဘတ်ထေမ သုတ်တဏ္ဂတိ? ဘ်ဖဆါတ်। တေဏ ဂိ ဘဏ်ဇဇ်ဂိက္ခ ဖဂဂ္ဂတိ।

৮৭৩। သဖဖ်ဖမ်ဗ ဖဂဂဇ်ဂ်, သ် ဝ ဏ ဖဂဂ္ဂတိ? ဘ်ဖဆါတ်। သဖဖ်ဘိဏ်ဏ ဖဂဂဇ်ဂ်, သ် ဝ ဏ ဖဂဂ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ... သဖဖ်ဖမ်ဗ ဖဂဂဇ်ဂ်, သ် ဝ ဏ ဖဂဂ္ဂတိ? ဘ်ဖဆါတ်। သဖဖ်သဇ်ဏပ္ခ ...ပေ... သဖဖ်ဖယ်ဏ္ဂ ...ပေ... သဖဖ်သတိ ...ပေ... သဖဖ်သဖ်ဒိ ဖဂဂဇ်ဂ်, သွ ဝ ဏ ဖဂဂ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...।

သဖဖ်ဏဖ်ဖဏ္ဂ ...ပေ... သဖဖ်ဘ်ဏီမွ ဖဂဂဇ်ဂ်, သွ ဝ ဏ ဖဂဂ္ဂတိ? ဘ်ဖဆါတ်। သဖဖ်ဘိဏ်ဏ ...ပေ... သဖဖ်သဖ်ဒိ ဖဂဂဇ်ဂ်, သွ ဝ ဏ ဖဂဂ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...।

သဖဖ်ဘိဏ်ဏ ဖဂဂဇ်ဂ်, သ် ဝ ဖဂဂ္ဂတိ? ဘ်ဖဆါတ်। သဖဖ်ဖမ်ဗ ဖဂဂဇ်ဂ်, သ် ဝ ဖဂဂ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ... သဖဖ်ဘိဏ်ဏ ဖဂဂဇ်ဂ်, သ် ဝ ဖဂဂ္ဂတိ? ဘ်ဖဆါတ်। သဖဖ်ဏဖ်ဖဏ္ဂ ...ပေ... သဖဖ်ဘ်ဏီမွ ဖဂဂဇ်ဂ်, သွ ဝ ဖဂဂ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...।

သဖဖ်သဇ်ဏပ္ခ ...ပေ... သဖဖ်ဖယ်ဏ္ဂ ...ပေ... သဖဖ်သတိ ...ပေ... သဖဖ်သဖ်ဒိ ဖဂဂဇ်ဂ်, သွ ဝ ဖဂဂ္ဂတိ? ဘ်ဖဆါတ်। သဖဖ်ဖမ်ဗ ...ပေ... သဖဖ်ဏဖ်ဖဏ္ဂ ...ပေ... သဖဖ်ဘ်ဏီမွ ဖဂဂဇ်ဂ်, သွ ဝ ဖဂဂ္ဂတိ? ဏ ဂေမ် မတ်တပ်ပေ ...ပေ...।

𑄾𑄽𑄺𑅁 𑄃𑄢𑄨𑄡𑄮 𑄃𑄑𑄳𑄒𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄛𑄪𑄝𑄳𑄝𑄬𑄤 𑄈𑄮 𑄛𑄚𑄥𑄳𑄥 𑄇𑅅𑄡𑄇𑄟𑄳𑄟𑄁 𑄤𑄌𑄩𑄇𑄟𑄳𑄟𑄁 𑄃𑅅𑄎𑄩𑄤𑄮 𑄥𑄪𑄛𑄢𑄨𑄥𑄪𑄘𑄳𑄙𑄮 𑄦𑄮𑄖𑄨; 𑄆𑄤𑄟𑄥𑄳𑄥𑅅𑄡𑄁 𑄃𑄢𑄨𑄡𑄮 𑄃𑄑𑄳𑄒𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮 𑄞𑅅𑄤𑄚𑅅𑄛𑅅𑄢𑄨𑄛𑄫𑄢𑄨𑄁 𑄉𑄌𑄳𑄍𑄖𑄩’’𑄖𑄨 [𑄟𑅁 𑄚𑄨𑅁 𑄹𑅁𑄺𑄹𑄷]! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄛𑄐𑄳𑄌𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮𑄖𑄨𑅁

𑄾𑄽𑄻𑅁 𑄛𑄐𑄳𑄌𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄡𑄥𑄳𑄟𑄨𑄁 𑄈𑄮, 𑄥𑄪𑄞𑄘𑄳𑄘, 𑄙𑄟𑄳𑄟𑄤𑄨𑄚𑄡𑄬 𑄃𑄑𑄳𑄒𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮 𑄚 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨, 𑄥𑄟𑄕𑄮𑄛𑄨 𑄖𑄖𑄳𑄗 𑄚 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨, 𑄘𑄪𑄖𑄨𑄡𑄮𑄛𑄨 𑄖𑄖𑄳𑄗 𑄥𑄟𑄕𑄮 𑄚 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨, 𑄖𑄖𑄨𑄡𑄮𑄛𑄨 𑄖𑄖𑄳𑄗 𑄥𑄟𑄕𑄮 𑄚 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨, 𑄌𑄖𑄪𑄖𑄳𑄗𑄮𑄛𑄨 𑄖𑄖𑄳𑄗 𑄥𑄟𑄕𑄮 𑄚 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨𑅁 𑄡𑄥𑄳𑄟𑄨𑄐𑄳𑄌 𑄈𑄮, 𑄥𑄪𑄞𑄘𑄳𑄘, 𑄙𑄟𑄳𑄟𑄤𑄨𑄚𑄡𑄬 𑄃𑄑𑄳𑄒𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨, 𑄥𑄟𑄕𑄮𑄛𑄨 𑄖𑄖𑄳𑄗 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨, 𑄘𑄪𑄖𑄨𑄡𑄮𑄛𑄨 ...𑄛𑄬... 𑄖𑄖𑄨𑄡𑄮𑄛𑄨 ...𑄛𑄬... 𑄌𑄖𑄪𑄖𑄳𑄗𑄮𑄛𑄨 𑄖𑄖𑄳𑄗 𑄥𑄟𑄕𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨𑅁 𑄄𑄟𑄥𑄳𑄟𑄨𑄁 𑄈𑄮, 𑄥𑄪𑄞𑄘𑄳𑄘, 𑄙𑄟𑄳𑄟𑄤𑄨𑄚𑄡𑄬 𑄃𑄑𑄳𑄒𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮 𑄅𑄛𑄣𑄝𑄳𑄞𑄖𑄨𑅁 𑄄𑄙𑄬𑄤, 𑄥𑄪𑄞𑄘𑄳𑄘, 𑄥𑄟𑄕𑄮, 𑄄𑄙 𑄘𑄪𑄖𑄨𑄡𑄮 𑄥𑄟𑄕𑄮, 𑄄𑄙 𑄖𑄖𑄨𑄡𑄮 𑄥𑄟𑄕𑄮, 𑄄𑄙 𑄌𑄖𑄪𑄖𑄳𑄗𑄮 𑄥𑄟𑄕𑄮𑅁 𑄥𑄪𑄐𑄳𑄐𑅅 𑄛𑄢𑄛𑄳𑄛𑄤𑅅𑄘𑅅 𑄥𑄟𑄕𑄬𑄞𑄨 𑄃𑄐𑄳𑄐𑄬𑄦𑄩’’𑄖𑄨 [𑄘𑄩𑅁 𑄚𑄨𑅁 𑄸𑅁𑄸𑄷𑄺]! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄑𑄳𑄒𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮𑄖𑄨𑅁

𑄟𑄉𑄳𑄉𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄸𑄶𑅁 𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄷𑄿𑄿) 𑄷𑅁 𑄐𑅅𑄕𑄇𑄗𑅅

𑄾𑄽𑄼𑅁 𑄘𑄳𑄤𑅅𑄘𑄥𑄤𑄖𑄳𑄗𑄪𑄇𑄁 𑄐𑅅𑄕𑄁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑅅𑄘𑄥 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄐𑅅𑄕𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄳𑄤𑅅𑄘𑄥 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄐𑅅𑄕𑅅𑄚𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑅅𑄘𑄥 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄟𑄉𑄳𑄉𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄳𑄤𑅅𑄘𑄥 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄟𑄉𑄳𑄉𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑅅𑄘𑄥 𑄥𑄮𑄖𑅅𑄛𑄖𑄳𑄖𑄨𑄜𑄣𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄳𑄤𑅅𑄘𑄥 𑄥𑄇𑄘𑅅𑄉𑅅𑄟𑄨𑄟𑄉𑄳𑄉𑅅 ...𑄛𑄬... 𑄃𑄚𑅅𑄉𑅅𑄟𑄨𑄟𑄉𑄳𑄉𑅅 ...𑄛𑄬... 𑄃𑄢𑄦𑄖𑄳𑄖𑄟𑄉𑄳𑄉𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄘𑄳𑄤𑅅𑄘𑄥 𑄃𑄢𑄦𑄖𑄳𑄖𑄟𑄉𑄳𑄉𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄘𑄳𑄤𑅅𑄘𑄥 𑄃𑄢𑄦𑄖𑄳𑄖𑄜𑄣𑅅𑄚𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄽𑄽𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄘𑄳𑄤𑅅𑄘𑄥𑄤𑄖𑄳𑄗𑄪𑄇𑄁 𑄐𑅅𑄕𑄁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄚𑄴’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄄𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄁 𑄃𑄢𑄨𑄡𑄥𑄌𑄳𑄌𑄚𑄴’’𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄛𑄪𑄝𑄳𑄝𑄬 𑄃𑄚𑄚𑄪𑄥𑄳𑄥𑄪𑄖𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄌𑄇𑄳𑄈𑄪𑄁 𑄅𑄘𑄛𑅅𑄘𑄨, 𑄐𑅅𑄕𑄁 𑄅𑄘𑄛𑅅𑄘𑄨, 𑄛𑄐𑄳𑄐𑅅 𑄅𑄘𑄛𑅅𑄘𑄨, 𑄤𑄨𑄎𑄳𑄎𑅅

𑄅𑄘𑄛𑅅𑄘𑄨, 𑄃𑅅𑄣𑄮𑄇𑄮 𑄅𑄘𑄛𑅅𑄘𑄨𑅁 ‘𑄖𑄁 𑄈𑄮 𑄛𑄚𑄨𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄁 𑄃𑄢𑄨𑄠𑄥𑄌𑄳𑄌𑄁 𑄛𑄢𑄨𑄐𑄳𑄐𑄬𑄠𑄳𑄠’𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... 𑄛𑄢𑄨𑄐𑄳𑄐𑅅𑄖𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... ‘𑄄𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄥𑄟𑄪𑄘𑄠𑄁 [𑄘𑄪𑄇𑄳𑄈𑄥𑄟𑄪𑄘𑄠𑄮 (𑄥𑄳𑄠𑅅𑅁 𑄇𑅁 𑄛𑄩𑅁)] 𑄃𑄢𑄨𑄠𑄥𑄌𑄳𑄌’𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... ‘𑄖𑄁 𑄈𑄮 𑄛𑄚𑄨𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄥𑄟𑄪𑄘𑄠𑄁 𑄃𑄢𑄨𑄠𑄥𑄌𑄳𑄌𑄁 𑄛𑄦𑅅𑄖𑄝𑄳𑄝’𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... 𑄛𑄦𑄩𑄚𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... ‘𑄄𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄢𑄮𑄙𑄁 [𑄘𑄪𑄇𑄳𑄈𑄚𑄨𑄢𑄮𑄙𑄮 (𑄥𑄳𑄠𑅅𑅁 𑄇𑅁 𑄛𑄩𑅁)] 𑄃𑄢𑄨𑄠𑄥𑄌𑄳𑄌’𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... ‘𑄖𑄁 𑄈𑄮 𑄛𑄚𑄨𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄢𑄮𑄙𑄁 𑄃𑄢𑄨𑄠𑄥𑄌𑄳𑄌𑄁 𑄥𑄌𑄳𑄍𑄨𑄇𑅅𑄖𑄝𑄳𑄝’𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... 𑄥𑄌𑄳𑄍𑄨𑄇𑄖𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... ‘𑄄𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄢𑄮𑄙𑄉𑅅𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑅅 𑄃𑄢𑄨𑄠𑄥𑄌𑄳𑄌’𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... ‘𑄖𑄁 𑄈𑄮 𑄛𑄚𑄨𑄘𑄁 𑄘𑄪𑄇𑄳𑄈𑄚𑄨𑄢𑄮𑄙𑄉𑅅𑄟𑄨𑄚𑄩 𑄛𑄑𑄨𑄛𑄘𑅅 𑄃𑄢𑄨𑄠𑄥𑄌𑄳𑄌𑄁 𑄞𑅅𑄤𑄬𑄖𑄝𑄳𑄝’𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬 ...𑄛𑄬... 𑄞𑅅𑄤𑄨𑄖𑄚𑄳𑄖𑄨 𑄟𑄬, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄛𑄪𑄝𑄳𑄝𑄬 𑄃𑄚𑄚𑄪𑄥𑄳𑄥𑄪𑄖𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄌𑄇𑄳𑄈𑄪𑄁 𑄅𑄘𑄛𑅅𑄘𑄨 ...𑄛𑄬... 𑄃𑅅𑄣𑄮𑄇𑄮 𑄅𑄘𑄛𑅅𑄘𑄩’’𑄖𑄨 [𑄟𑄦𑅅𑄤𑅁 𑄷𑄻; 𑄥𑄁𑅁 𑄚𑄨𑅁 𑄻𑅁𑄷𑄶𑄾𑄷; 𑄛𑄑𑄨𑅁 𑄟𑅁 𑄸𑅁𑄹𑄶]! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄘𑄳𑄤𑅅𑄘𑄥𑄤𑄖𑄳𑄗𑄪𑄇𑄁 𑄐𑅅𑄕𑄁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄚𑄳𑄖𑄨𑅁

𑄐𑅅𑄕𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮𑅁

𑄖𑄥𑄳𑄥𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄟𑅅𑄖𑄪𑄊𑅅𑄖𑄇𑄮 𑄃𑅅𑄚𑄚𑄳𑄖𑄢𑄨𑄇𑄮 𑄛𑄨𑄖𑄪𑄊𑅅𑄖𑄇𑄮 𑄃𑅅𑄚𑄚𑄳𑄖𑄢𑄨𑄇𑄮 𑄃𑄢𑄦𑄚𑄳𑄖𑄊𑅅𑄖𑄇𑄮 𑄃𑅅𑄚𑄚𑄳𑄖𑄢𑄨𑄇𑄮 𑄢𑄪𑄦𑄨𑄢𑄪𑄛𑄳𑄛𑅅𑄘𑄇𑄮 𑄃𑅅𑄚𑄚𑄳𑄖𑄢𑄨𑄇𑄮 𑄥𑄋𑄳𑄊𑄞𑄬𑄘𑄇𑄮 𑄃𑅅𑄚𑄚𑄳𑄖𑄢𑄨𑄇𑄮, 𑄚𑄖𑄳𑄗𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄐𑅅𑄕𑄁, 𑄚𑄖𑄳𑄗𑄨 𑄚𑄨𑄢𑄠𑄬𑄥𑄪 𑄚𑄨𑄢𑄠𑄛𑅅𑄣𑅅, 𑄃𑄖𑄳𑄗𑄨 𑄘𑄬𑄤𑄬𑄥𑄪 𑄖𑄨𑄢𑄌𑄳𑄍𑅅𑄚𑄉𑄖𑅅, 𑄛𑄐𑄳𑄌𑄋𑄳𑄉𑄨𑄇𑄮 𑄟𑄉𑄳𑄉𑄮, 𑄘𑄳𑄤𑅅𑄘𑄥𑄤𑄖𑄳𑄗𑄪𑄇𑄁 𑄐𑅅𑄕𑄁 𑄣𑄮𑄇𑄪𑄖𑄳𑄖𑄢𑄚𑄳𑄖𑄨𑅁

𑄌𑄖𑄪𑄖𑄳𑄗𑄮 𑄛𑄕𑄳𑄕𑅅𑄥𑄇𑄮𑅁

𑄖𑄥𑄳𑄥𑄪𑄘𑄳𑄘𑅅𑄚𑄁 –

𑄚𑄨𑄉𑄳𑄉𑄦𑄮, 𑄛𑄪𑄐𑄳𑄐𑄥𑄐𑄳𑄌𑄠𑄮, 𑄃𑄑𑄳𑄒𑄢𑄥𑄨, 𑄃𑄖𑄩𑄖𑄬 𑄌 𑄟𑅅𑄖𑄪𑄊𑅅𑄖𑄇𑄮𑅁

𑄸𑄷𑅁 𑄆𑄇𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄶𑄶) 𑄷। 𑄥𑅅𑄥𑄚𑄇𑄗𑅅

𑄾𑄽𑄾। 𑄥𑅅𑄥𑄚𑄁 𑄚𑄤𑄁 𑄇𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄖𑄨𑄛𑄑𑄳𑄒𑅅𑄚𑅅 𑄚𑄤𑄁 𑄇𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑅅𑄥𑄚𑄁 𑄚𑄤𑄁 𑄇𑄖𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄟𑄳𑄟𑄛𑄳𑄛𑄙𑅅𑄚𑅅 ...𑄛𑄬... 𑄄𑄘𑄳𑄙𑄨𑄛𑅅𑄘𑅅 ...𑄛𑄬... 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑅅 ...𑄛𑄬... 𑄝𑄣𑅅 ...𑄛𑄬... 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑅅 𑄚𑄤𑄁 𑄇𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄛𑄪𑄝𑄳𑄝𑄬 𑄃𑄇𑄪𑄥𑄣𑄁 𑄛𑄌𑄳𑄍𑅅 𑄇𑄪𑄥𑄣𑄁 𑄇𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄛𑄪𑄝𑄳𑄝𑄬 𑄥𑅅𑄥𑄤𑄁 ...𑄛𑄬... 𑄥𑄁𑄡𑄮𑄎𑄚𑄨𑄡𑄁 𑄉𑄚𑄳𑄗𑄚𑄨𑄡𑄁 𑄃𑄮𑄊𑄚𑄨𑄡𑄁 𑄡𑄮𑄉𑄚𑄨𑄡𑄁 𑄚𑄩𑄤𑄢𑄕𑄨𑄡𑄁 𑄛𑄢𑅅𑄟𑄑𑄳𑄒𑄁 𑄅𑄛𑅅𑄘𑅅𑄚𑄨𑄡𑄁 ...𑄛𑄬... 𑄥𑄁𑄇𑄨𑄣𑄬𑄥𑄨𑄇𑄁 𑄛𑄌𑄳𑄍𑅅 𑄃𑄥𑄁𑄇𑄨𑄣𑄬𑄥𑄨𑄇𑄁 𑄇𑄖𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄥𑅅𑄥𑄚𑄁 𑄚𑄤𑄁 𑄇𑄖𑄳𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄥𑄖𑄨𑄛𑄑𑄳𑄒𑅅𑄚𑄬 𑄚𑄤𑄁 𑄇𑄖𑄳𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄥𑄟𑄳𑄟𑄛𑄳𑄛𑄙𑅅𑄚𑄬 ...𑄛𑄬... 𑄄𑄘𑄳𑄙𑄨𑄛𑅅𑄘𑄬 ...𑄛𑄬... 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑄬 ...𑄛𑄬... 𑄝𑄣𑄬 ...𑄛𑄬... 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄬 𑄚𑄤𑄁 𑄇𑄖𑄳𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄛𑄪𑄝𑄳𑄝𑄬 𑄃𑄇𑄪𑄥𑄣𑄁 𑄛𑄌𑄳𑄍𑅅 𑄇𑄪𑄥𑄣𑄁 𑄇𑄖𑄳𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄃𑄖𑄳𑄗𑄨 𑄇𑄮𑄌𑄨 𑄛𑄪𑄝𑄳𑄝𑄬 𑄥𑅅𑄥𑄤𑄁 ...𑄛𑄬... 𑄥𑄁𑄇𑄨𑄣𑄬𑄥𑄨𑄇𑄁 𑄛𑄌𑄳𑄍𑅅 𑄃𑄥𑄁𑄇𑄨𑄣𑄬𑄥𑄨𑄇𑄁 𑄇𑄖𑄳𑄖𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄣𑄝𑄳𑄞𑅅 𑄖𑄗𑅅𑄉𑄖𑄥𑄳𑄥 𑄥𑅅𑄥𑄚𑄁 𑄛𑄪𑄚 𑄚𑄤𑄁 𑄇𑅅𑄖𑄪𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄣𑄝𑄳𑄞𑅅 𑄥𑄖𑄨𑄛𑄑𑄳𑄒𑅅𑄚𑅅 𑄛𑄪𑄚 𑄚𑄤𑄁 𑄇𑅅𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄣𑄝𑄳𑄞𑅅 𑄥𑄟𑄳𑄟𑄛𑄳𑄛𑄙𑅅𑄚𑅅 ...𑄛𑄬... 𑄄𑄘𑄳𑄙𑄨𑄛𑅅𑄘𑅅 ...𑄛𑄬... 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄡𑅅 ...𑄛𑄬... 𑄝𑄣𑅅 ...𑄛𑄬... 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑅅 𑄛𑄪𑄚 𑄚𑄤𑄁 𑄇𑅅𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄣𑄝𑄳𑄞𑅅 𑄛𑄪𑄝𑄳𑄝𑄬 𑄃𑄇𑄪𑄥𑄣𑄁 𑄛𑄌𑄳𑄍𑅅 𑄇𑄪𑄥𑄣𑄁 𑄇𑅅𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄣𑄝𑄳𑄞𑅅 𑄛𑄪𑄝𑄳𑄝𑄬 𑄥𑅅𑄥𑄤𑄁 ...𑄛𑄬... 𑄥𑄁𑄇𑄨𑄣𑄬𑄥𑄨𑄇𑄁 𑄛𑄌𑄳𑄍𑅅 𑄃𑄥𑄁𑄇𑄨𑄣𑄬𑄥𑄨𑄇𑄁 𑄇𑅅𑄖𑄪𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄥𑅅𑄥𑄚𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄸𑄷। 𑄆𑄇𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄶𑄷) 𑄸। 𑄃𑄤𑄨𑄤𑄨𑄖𑄳𑄖𑄇𑄗𑅅

𑄾𑄽𑄿। 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄖𑄬𑄙𑄖𑄪𑄇𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄃𑄤𑄨𑄤𑄨𑄖𑄳𑄖𑄚𑄴𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄖𑄬𑄙𑄖𑄪𑄇𑄬𑄥𑄪 𑄜𑄥𑄳𑄥𑄬𑄥𑄪 ...𑄛𑄬... 𑄖𑄬𑄙𑄖𑄪𑄇𑄥𑄪 𑄤𑄬𑄘𑄚𑄥𑄪 ... 𑄥𑄐𑄳𑄐𑄥𑄪 ... 𑄌𑄬𑄖𑄚𑄥𑄪 ... 𑄌𑄨𑄖𑄳𑄖𑄬𑄥𑄪 ... 𑄥𑄘𑄳𑄙𑄠 ... 𑄤𑄩𑄢𑄨𑄠𑄬 ... 𑄥𑄖𑄨𑄠 ... 𑄥𑄟𑄙𑄨𑄟𑄳𑄦𑄨 ...𑄛𑄬... 𑄖𑄬𑄙𑄖𑄪𑄇𑄠 𑄛𑄐𑄳𑄐𑄠 𑄃𑄤𑄨𑄤𑄨𑄖𑄳𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄖𑄬𑄙𑄖𑄪𑄇𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄃𑄤𑄨𑄤𑄨𑄖𑄳𑄖𑄚𑄴𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄠𑄥𑄳𑄥 𑄤 𑄛𑄚 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄌𑄩𑄤𑄢𑄁 𑄦𑄮𑄖𑄨, 𑄖𑄥𑄳𑄥 𑄤 𑄛𑄚 𑄛𑄒𑄟𑄁 𑄏𑄚𑄁 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨 ...𑄛𑄬... 𑄃𑄇𑄥𑄚𑄐𑄴𑄌𑄠𑄖𑄚𑄁 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄠𑄥𑄳𑄥 𑄤 𑄛𑄚 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄛𑄨𑄕𑄴𑄓𑄛𑄖𑄁 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄥𑄬𑄚𑄥𑄚𑄁 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄉𑄨𑄣𑄚𑄛𑄌𑄳𑄌𑄠𑄞𑄬𑄥𑄎𑄳𑄎𑄛𑄢𑄨𑄇𑄳𑄈𑄢𑄁 𑄦𑄮𑄖𑄨, 𑄖𑄥𑄳𑄥 𑄤 𑄛𑄚 𑄌𑄖𑄪𑄖𑄳𑄗𑄁 𑄏𑄚𑄁 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄨 ... 𑄚𑄬𑄤𑄥𑄐𑄳𑄐𑄚𑄥𑄐𑄳𑄐𑄠𑄖𑄚𑄁 𑄅𑄛𑄥𑄟𑄴𑄛𑄎𑄳𑄎 𑄤𑄨𑄦𑄢𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄾𑄾𑄶। 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄖𑄬𑄙𑄖𑄪𑄇𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄃𑄤𑄨𑄤𑄨𑄖𑄳𑄖𑄚𑄴''𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄢𑄫𑄛𑄙𑄖𑄪𑄃𑄢𑄫𑄛𑄙𑄖𑄫𑄛𑄉𑄁 𑄇𑄟𑄳𑄟𑄁 𑄛𑄢𑄨𑄐𑄳𑄐𑄖𑄚𑄴𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬। 𑄖𑄬𑄚 𑄦𑄨 𑄛𑄪𑄗𑄪𑄎𑄳𑄎𑄚𑄥𑄳𑄥 𑄖𑄬𑄙𑄖𑄪𑄇𑄬𑄥𑄪 𑄙𑄟𑄳𑄟𑄬𑄥𑄪 𑄃𑄤𑄨𑄤𑄨𑄖𑄳𑄖𑄚𑄴𑄖𑄨 ...𑄛𑄬...।

𑄃𑄤𑄨𑄤𑄨𑄖𑄳𑄖𑄇𑄗 𑄚𑄨𑄑𑄳𑄒𑄨𑄖।

𑄸𑄷। 𑄆𑄇𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄶𑄸) 𑄹। 𑄥𑄁𑄠𑄮𑄎𑄚𑄇𑄗

𑄾𑄾𑄷। 𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄴𑄌𑄨 𑄥𑄁𑄠𑄮𑄎𑄚𑄁 𑄃𑄛𑄳𑄛𑄦𑄠 𑄃𑄢𑄦𑄖𑄳𑄖𑄛𑄳𑄛𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄴𑄌𑄨 𑄥𑄇𑄳𑄇𑄠𑄘𑄨𑄑𑄳𑄒𑄨𑄁 𑄃𑄛𑄳𑄛𑄦𑄠 ...𑄛𑄬... 𑄤𑄨𑄌𑄨𑄇𑄨𑄌𑄳𑄍𑄁 𑄃𑄛𑄳𑄛𑄦𑄠 ...𑄛𑄬... 𑄥𑄩𑄣𑄝𑄳𑄝𑄖𑄛𑄢𑄟𑄥𑄁 𑄃𑄛𑄳𑄛𑄦𑄠 ... 𑄢𑄉𑄁 𑄃𑄛𑄳𑄛𑄦𑄠 ... 𑄘𑄮𑄥𑄁 𑄃𑄛𑄳𑄛𑄦𑄠 ... 𑄟𑄮𑄦𑄁 𑄃𑄛𑄳𑄛𑄦𑄠 ... 𑄃𑄚𑄮𑄖𑄳𑄖𑄛𑄳𑄛𑄁 𑄃𑄛𑄳𑄛𑄦𑄠 𑄃𑄢𑄦𑄖𑄳𑄖𑄛𑄳𑄛𑄖𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...।

𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄴𑄌𑄨 𑄥𑄁𑄠𑄮𑄎𑄚𑄁 𑄃𑄛𑄳𑄛𑄦𑄠 𑄃𑄢𑄦𑄖𑄳𑄖𑄛𑄳𑄛𑄖𑄳𑄖𑄩𑄖𑄨? 𑄃𑄟𑄚𑄴𑄖। 𑄃𑄢𑄦 𑄥𑄢𑄉𑄮 𑄥𑄘𑄮𑄥𑄮 𑄥𑄟𑄮𑄦𑄮 𑄥𑄟𑄚𑄮 𑄥𑄟𑄇𑄳𑄈𑄮 𑄥𑄛𑄣𑄥𑄮 𑄥𑄅𑄛𑄠𑄥𑄮 𑄥𑄇𑄨𑄣𑄬𑄥𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄃𑄢𑄦 𑄚𑄨𑄢𑄉𑄮 𑄚𑄨𑄘𑄳𑄘𑄮𑄥𑄮 𑄚𑄨𑄟𑄳𑄟𑄮𑄦𑄮 𑄚𑄨𑄟𑄳𑄟𑄚𑄮

ဆိဖဲဖကေဂ္ဂ ဆိပိပဆွဲ ဆိဇုပ်ယွဲ ဆိကကိလေသွတိ? ဘဲဖဆိတ်။ ဟဇဲဝိ ဘဏဟ ဆိတ်ဂ္ဂ ...ပေ... ဆိကကိလေသွ, ဆွဲ ဝ ဖတ ဇေ ဖတဲတပိပေ – ''ဘတဲထိ ကိဇဲဝိ သံယုဇဆ ဘပိပဟဲယ ဘဏဟတဲတပိပတဲတီ''တိ။

၈၈၂။ ဆ ဖတဲတပိပံ – ''ဘတဲထိ ကိဇဲဝိ သံယုဇဆ ဘပိပဟဲယ ဘဏဟတဲတပိပတဲတီ''တိ? ဘဲဖဆိတ်။ ဘဏဟ သပိပံ ဗုဒ္ဓဗိသယံ ဇဆတီတိ? ဆ ဟေဖံ ဖတဲတပိပေ။ တေဆ ဟိ ဘတဲထိ ကိဇဲဝိ သံယုဇဆ ဘပိပဟဲယ ဘဏဟတဲတပိပတဲတီတိ။

သံယုဇဆကထ ဆိဋ္ဌိတ။

၂၁။ ဘောကဓီသတိဖဗဂ္ဂ

(၂၀၇) ၁။ သဲဘဆကထ

၈၈၃။ ဘတဲထိ ဘဓိပိပယဘ်ဒိ ဗုဒ္ဓဆ ဗ သံဗကဆ ဗတိ? ဘဲဖဆိတ်။ ''ဆိပဲပဖဏိဖ ဓုကဂဲ ဟွဆိတူ''တိ – ဘတဲထိ ဘဓိပိပယဘ်ဒိ ဗုဒ္ဓဆ ဗ သံဗကဆ ဗတိ? ဆ ဟေဖံ ဖတဲတပိပေ ...ပေ... ဆိပဲပပုပိဖ ဓုကဂဲ ဟွဆိတု ...ပေ... ဆိပဲပဖလိက ဓုကဂဲ ဟွဆိတု ... ဆိပဲပ ဒဖိဂ ဟွတု ... ဆိပဲပ ငေဝဲ ဟွတု ... ဆိပဲပ သုဘဏိကဲ ဟွတု ... ''ဆိပဲပ သုဖတဝိ [သုဖုဏ္ဏဆိကဲ (သျာ။)] ဟွတူ''တိ – ဘတဲထိ ဘဓိပိပယဘ်ဒိ ဗုဒ္ဓဆ ဗ သံဗကဆ ဗတိ? ဆ ဟေဖံ ဖတဲတပိပေ ...ပေ...။

ဘတဲထိ ဘဓိပိပယဘ်ဒိ ဗုဒ္ဓဆ ဗ သံဗကဆ ဗတိ? ဘဲဖဆိတ်။ ''ဘုပိပဆဆ္ဆ ဖသဲသွ ဖဲ ဆိဇုဒ္ဓိသီ''တိ – ဘတဲထိ ဘဓိပိပယဘ်ဒိ ဗုဒ္ဓဆ ဗ သံဗကဆ ဗတိ? ဆ ဟေဖံ ဖတဲတပိပေ ...ပေ...။

ဘုပိပဆဆ ဖောဆ ...ပေ... သဇဲ ... ဗောဓဆ ... ဝိတတံ ... သဘဲဒ ... ဗီဆဲယံ ... သတိ ... သဖဒိ ...ပေ... ပဇဲ ဖဲ ဆိဇုဒ္ဓိသီတိ – ဘတဲထိ ဘဓိပိပယဘ်ဒိ ဗုဒ္ဓဆ ဗ သံဗကဆ ဗတိ? ဆ ဟေဖံ ဖတဲတပိပေ ...ပေ...။

ဘတဲထိ ဘဓိပိပယဘ်ဒိ ဗုဒ္ဓဆ ဗ သံဗကဆ ဗတိ? ဘဲဖဆိတ်။ ''ဇုပ ဆိပဲပ ဟွတူ''တိ – ဘတဲထိ ဘဓိပိပယဘ်ဒိ ... ဖောဆ ...ပေ... သဇဲ ...ပေ... သဇီဝဏ ...ပေ... ''ဖိဇဲဇ ဆိပဲပ ဟွတူ''တိ – ဘတဲထိ ဘဓိပိပယဘ်ဒိ ဗုဒ္ဓဆ ဗ သံဗကဆ ဗတိ? ဆ ဟေဖံ ဖတဲတပိပေ ...ပေ...။

𑄃𑄖𑄳𑄗𑄨 𑄃𑄙𑄨𑄛𑄳𑄛𑅅𑄠𑄨𑄘𑄳𑄙𑄨 𑄝𑄪𑄘𑄳𑄙𑅅𑄚𑄁 𑄤𑅅 𑄥𑅅𑄤𑄇𑅅𑄚𑄁 𑄤𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। ‘‘𑄚𑄩𑄣𑄇𑅅 𑄤𑅅 𑄥𑄖𑄳𑄖𑅅 𑄤𑅅 𑄚𑄩𑄣𑅅𑄠𑄚𑄳𑄖𑄫’’𑄖𑄨 ...𑄛𑄬... ‘‘𑄛𑄩𑄖𑄇𑅅 𑄤𑅅 𑄥𑄖𑄳𑄖𑅅 𑄤𑅅 𑄛𑄩𑄖𑅅𑄠𑄚𑄳𑄖𑄫’’𑄖𑄨 ...𑄛𑄬... ‘‘𑄣𑄮𑄦𑄨𑄖𑄇𑅅 𑄤𑅅 𑄥𑄖𑄳𑄖𑅅 𑄤𑅅 𑄣𑄮𑄦𑄨𑄖𑅅𑄠𑄚𑄳𑄖𑄫’’𑄖𑄨 ...𑄛𑄬... ‘‘𑄃𑄮𑄘𑅅𑄖𑄇𑅅 𑄤𑅅 𑄥𑄖𑄳𑄖𑅅 𑄤𑅅 𑄃𑄮𑄘𑅅𑄠𑄚𑄳𑄖𑄫’’𑄖𑄨 – 𑄃𑄖𑄳𑄗𑄨 𑄃𑄙𑄨𑄛𑄳𑄛𑅅𑄠𑄨𑄘𑄳𑄙𑄨 𑄝𑄪𑄘𑄳𑄙𑅅𑄚𑄁 𑄤𑅅 𑄥𑅅𑄤𑄇𑅅𑄚𑄁 𑄤𑅅𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... ।

𑄾𑄾𑄺। 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄖𑄳𑄗𑄨 𑄃𑄙𑄨𑄛𑄳𑄛𑅅𑄠𑄨𑄘𑄳𑄙𑄨 𑄝𑄪𑄘𑄳𑄙𑅅𑄚𑄁 𑄤𑅅 𑄥𑅅𑄤𑄇𑅅𑄚𑄁 𑄤𑅅’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄃𑅅𑄠𑄥𑄳𑄟𑅅 𑄛𑄨𑄣𑄨𑄚𑄳𑄘𑄤𑄌𑄳𑄍𑄮 𑄢𑄐𑄳𑄐𑄮 𑄟𑅅𑄉𑄙𑄥𑄳𑄥 𑄥𑄬𑄚𑄨𑄠𑄥𑄳𑄥 𑄝𑄨𑄟𑄳𑄝𑄨𑄥𑅅𑄢𑄥𑄳𑄥 𑄛𑅅𑄥𑅅𑄘𑄁 ‘‘𑄥𑄪𑄤𑄕𑄳𑄕’’𑄚𑄳𑄖𑄬𑄤 𑄃𑄙𑄨𑄟𑄪𑄌𑄳𑄌𑄨, 𑄥𑄪𑄤𑄕𑄳𑄕𑄮 𑄌 𑄛𑄚 𑄃𑅅𑄥𑄩𑄖𑄨 [𑄛𑅅𑄢𑅅। 𑄼𑄸𑄷; 𑄟𑄦𑅅𑄤। 𑄸𑄽𑄷]? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄃𑅅𑄠𑄥𑄳𑄟𑅅 𑄛𑄨𑄣𑄨𑄚𑄳𑄘𑄤𑄌𑄳𑄍𑄮 𑄢𑄐𑄳𑄐𑄮 𑄟𑅅𑄉𑄙𑄥𑄳𑄥 𑄥𑄬𑄚𑄨𑄠𑄥𑄳𑄥 𑄝𑄨𑄟𑄳𑄝𑄨𑄥𑅅𑄢𑄥𑄳𑄥 𑄛𑅅𑄥𑅅𑄘𑄁 𑄥𑄪𑄤𑄕𑄳𑄕𑄚𑄳𑄖𑄬𑄤 𑄃𑄙𑄨𑄟𑄪𑄌𑄳𑄌𑄨, 𑄥𑄪𑄤𑄕𑄳𑄕𑄮 𑄌 𑄛𑄚 𑄃𑅅𑄥𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄳𑄗𑄨 𑄃𑄙𑄨𑄛𑄳𑄛𑅅𑄠𑄨𑄘𑄳𑄙𑄨 𑄝𑄪𑄘𑄳𑄙𑅅𑄚𑄁 𑄤𑅅 𑄥𑅅𑄤𑄇𑅅𑄚𑄁 𑄤𑅅’’𑄖𑄨।

𑄄𑄘𑄳𑄙𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄸𑄷। 𑄆𑄇𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄶𑄺) 𑄻। 𑄝𑄪𑄘𑄳𑄙𑄇𑄗𑅅

𑄾𑄾𑄻। 𑄃𑄖𑄳𑄗𑄨 𑄝𑄪𑄘𑄳𑄙𑅅𑄚𑄁 𑄝𑄪𑄘𑄳𑄙𑄬𑄦𑄨 𑄦𑄩𑄚𑅅𑄖𑄨𑄢𑄬𑄇𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄖𑄨𑄛𑄑𑄳𑄒𑅅𑄚𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄥𑄟𑄳𑄟𑄛𑄳𑄛𑄙𑅅𑄚𑄖𑄮 ...𑄛𑄬... 𑄄𑄘𑄳𑄙𑄨𑄛𑅅𑄘𑄖𑄮 ... 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄠𑄖𑄮 ... 𑄝𑄣𑄖𑄮 ... 𑄝𑄮𑄎𑄳𑄏𑄋𑄳𑄉𑄖𑄮 ... 𑄤𑄥𑄩𑄞𑅅𑄤𑄖𑄮 ...𑄛𑄬... 𑄥𑄝𑄳𑄝𑄐𑄳𑄐𑄪𑄖𑄐𑅅𑄕𑄘𑄥𑄳𑄥𑄚𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... ।

𑄝𑄪𑄘𑄳𑄙𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄸𑄷। 𑄆𑄇𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄶𑄻) 𑄼। 𑄥𑄝𑄳𑄝𑄘𑄨𑄥𑅅𑄇𑄗𑅅

𑄾𑄾𑄼। 𑄥𑄝𑄳𑄝𑅅 𑄘𑄨𑄥𑅅 𑄝𑄪𑄘𑄳𑄙𑅅 𑄖𑄨𑄑𑄳𑄒𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄛𑄪𑄢𑄖𑄳𑄗𑄨𑄟𑅅𑄠 𑄘𑄨𑄥𑅅𑄠 𑄝𑄪𑄘𑄳𑄙𑄮 𑄖𑄨𑄑𑄳𑄒𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄛𑄪𑄢𑄖𑄳𑄗𑄨𑄟𑅅𑄠 𑄘𑄨𑄥𑅅𑄠 𑄝𑄪𑄘𑄳𑄙𑄮 𑄖𑄨𑄑𑄳𑄒𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄇𑄨𑄁𑄚𑅅𑄟𑄮 𑄥𑄮 𑄞𑄉𑄤𑅅, 𑄇𑄨𑄁𑄎𑄌𑄳𑄌𑄮, 𑄇𑄨𑄁𑄉𑄮𑄖𑄳𑄖𑄮, 𑄇𑄨𑄁𑄚𑅅𑄟𑅅 𑄖𑄥𑄳𑄥

ဘဂမတ္တ ဖတ်ပိတတ္တ, ကိဏ်ဏဲ့ တသ်သ ဘဂမတ္တ သ်မကယုဂံ, ကွဏ်ဖွ တသ်သ ဘဂမတ္တ ဘုပဏ်ဏ်ကွ, ကီဝိသ် ဗိမတ် ဝဏေတိ, ကီဝိသ် ပတ်တ် ဝဏေတိ, ကတကသ်ဖိ ဂဖေ မ် ဏိဂဖေ မ် ဏဂဏေ မ် ကဏ်ဏေ မ် ဒဏပဝေ မ်တိ? ဏ ဂေမ့် မတ်တပိပေ ...ပေ ...။

ဘကိဏိဏ်ယ ဝိသ်ယ ...ပေ ... ပဝ်ဆိဖ်ယ ဝိသ်ယ ...ပေ ... ဘုတ်တတ်ယ ဝိသ်ယ ...ပေ ... ဂေဏ်ဏ်ဖ်ယ ဝိသ်ယ ဗုဝိဒ္ဓ တိဏ်ဏတီတိ? ဏ ဂေမ့် မတ်တပိပေ ...ပေ ... ဂေဏ်ဏ်ဖ်ယ ဝိသ်ယ ဗုဝိဒ္ဓ တိဏ်ဏတီတိ? ဘ်ဖဏ်တ်။ ကိဏ်ဏ်ဖွ သွ ဘဂမ် ...ပေ ... ဒဏပဝေ မ်တိ? ဏ ဂေမ့် မတ်တပိပေ ...ပေ ...။

ဘုပဏိဖ်ယ ဝိသ်ယ ဗုဝိဒ္ဓ တိဏ်ဏတီတိ? ဏ ဂေမ့် မတ်တပိပေ ...ပေ ...။ ဘုပဏိဖ်ယ ဝိသ်ယ ဗုဝိဒ္ဓ တိဏ်ဏတီတိ? ဘ်ဖဏ်တ်။ ဗဲတုဖဂ်တ်ဒိကေ တိဏ်ဏတိ ...ပေ ... တ်မတိသေ တိဏ်ဏတိ ...ပေ ... ယ်ဖေ တိဏ်ဏတိ ...ပေ ... တုသိတေ တိဏ်ဏတိ ...ပေ ... ဏိဖဖ်ဏကတိယ် တိဏ်ဏတိ ...ပေ ... ပကဏိဖဖိတမသမတ်တိယ် တိဏ်ဏတိ ...ပေ ... ဗုဂ်ဖလွကေ တိဏ်ဏတီတိ? ဏ ဂေမ့် မတ်တပိပေ ...ပေ ...။

သပိဗဝိသ်ကထ် ဏိဏ်ဏိတ်။

၃၇။ ဘောကဗီသတိဖမဂ်ဂွ

(၁၀၈) ၅။ ဝဖ်ဖကထ်

၆၆၅။ သပိဗေ ဝဖ်ဖ် ဏိယတ်တိ? ဘ်ဖဏ်တ်။ ဖိဗ်ဆတ်တဏိယတ်တိ? ဏ ဂေမ့် မတ်တပိပေ ...ပေ ... သဖ်ဖတ်တဏိယတ်တိ? ဏ ဂေမ့် မတ်တပိပေ ...ပေ ... ဏတ်ထိ ဘဏိယတ္တ တ်သီတိ? ဏ ဂေမ့် မတ်တပိပေ ...ပေ ... ဏဏ ဘတ်ထိ ဘဏိယတ္တ တ်သီတိ? ဘ်ဖဏ်တ်။ ဂဆ်ဗိ ဘတ်ထိ ဘဏိယတ္တ တ်သိ, ဏွ ဝ မတ ဏေ မတ်တပိပေ – ''သပိဗေ ဝဖ်ဖ် ဏိယတ်''တိ။

သပိဗေ ဝဖ်ဖ် ဏိယတ်တိ? ဘ်ဖဏ်တ်။ ဏဏ တယွ တ်သီ မုတ်တ် ဘဂမတ် – ဖိဗ်ဆတ်တဏိယတ္တ တ်သိ, သဖ်ဖတ်တဏိယတ္တ တ်သိ, ဘဏိယတ္တ တ်သီတိ [ဂ။ သ။ တိကဖ်တိက ၇၈]? ဘ်ဖဏ်တ်။ ဂဆ်ဗိ တယွ တ်သီ မုတ်တ် ဘဂမတ် – ဖိဗ်ဆတ်တဏိယတ္တ တ်သိ, သဖ်ဖတ်တဏိယတ္တ တ်သိ, ဘဏိယတ္တ တ်သိ, ဏွ ဝ မတ ဏေ မတ်တပိပေ – ''သပိဗေ ဝဖ်ဖ် ဏိယတ်''တိ။

ᩁᩪᨸᩴ ᩁᩪᨸᨭ᩠ᨮᩮᨶ ᨶᩥᨿᨲᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨾᩥᨧ᩠ᨨᨲ᩠ᨲᨶᩥᨿᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᨾ᩠ᨾᨲ᩠ᨲᨶᩥᨿᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩅᩮᨴᨶᩣ ...ᨸᩮ... ᩈᨬ᩠ᨬᩣ ...ᨸᩮ... ᩈᩘᨡᩣᩁᩣ ...ᨸᩮ... ᩅᩥᨬ᩠ᨬᩣᨱᩴ ᩅᩥᨬ᩠ᨬᩣᨱᨭ᩠ᨮᩮᨶ ᨶᩥᨿᨲᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨾᩥᨧ᩠ᨨᨲ᩠ᨲᨶᩥᨿᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᨾ᩠ᨾᨲ᩠ᨲᨶᩥᨿᨲᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

᪈᪈᪈᪨ ᨶ ᩅᨲ᩠ᨲᨻ᩠ᨻᩴ – ᩁᩪᨸᩴ ᩁᩪᨸᨭ᩠ᨮᩮᨶ ᨶᩥᨿᨲᩴ ...ᨸᩮ... ᩅᩮᨴᨶᩣ ...ᨸᩮ... ᩈᨬ᩠ᨬᩣ ...ᨸᩮ... ᩈᩘᨡᩣᩁᩣ ...ᨸᩮ... ᩅᩥᨬ᩠ᨬᩣᨱᩴ ᩅᩥᨬ᩠ᨬᩣᨱᨭ᩠ᨮᩮᨶ ᨶᩥᨿᨲᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩁᩪᨸᩴ ᩅᩮᨴᨶᩣ ᩉᩮᩣᨲᩥ ...ᨸᩮ... ᩈᨬ᩠ᨬᩣ ᩉᩮᩣᨲᩥ ... ᩈᩘᨡᩣᩁᩣ ᩉᩮᩣᨶ᩠ᨲᩥ ... ᩅᩥᨬ᩠ᨬᩣᨱᩴ ᩉᩮᩣᨲᩥ ... ᩅᩮᨴᨶᩣ ...ᨸᩮ... ᩈᨬ᩠ᨬᩣ ...ᨸᩮ... ᩈᩘᨡᩣᩁᩣ ...ᨸᩮ... ᩅᩥᨬ᩠ᨬᩣᨱᩴ ᩁᩪᨸᩴ ᩉᩮᩣᨲᩥ ...ᨸᩮ... ᩅᩮᨴᨶᩣ ᩉᩮᩣᨲᩥ ... ᩈᨬ᩠ᨬᩣ ᩉᩮᩣᨲᩥ ... ᩈᩘᨡᩣᩁᩣ ᩉᩮᩣᨶ᩠ᨲᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ᪨ ᨲᩮᨶ ᩉᩥ ᩁᩪᨸᩴ ᩁᩪᨸᨭ᩠ᨮᩮᨶ ᨶᩥᨿᨲᩴ, ᩅᩮᨴᨶᩣ ...ᨸᩮ... ᩈᨬ᩠ᨬᩣ ...ᨸᩮ... ᩈᩘᨡᩣᩁᩣ ...ᨸᩮ... ᩅᩥᨬ᩠ᨬᩣᨱᩴ ᩅᩥᨬ᩠ᨬᩣᨱᨭ᩠ᨮᩮᨶ ᨶᩥᨿᨲᨶ᩠ᨲᩥ᪨

ᨵᨾ᩠ᨾᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

᪂᪁᪨ ᩑᨠᩅᩦᩈᨲᩥᨾᩅᨣ᩠ᨣᩮᩣ

(᪂᪀᪉) ᪈᪨ ᨠᨾ᩠ᨾᨠᨳᩣ

᪈᪈᪉᪨ ᩈᨻ᩠ᨻᩮ ᨠᨾ᩠ᨾᩣ ᨶᩥᨿᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨾᩥᨧ᩠ᨨᨲ᩠ᨲᨶᩥᨿᨲᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᩈᨾ᩠ᨾᨲ᩠ᨲᨶᩥᨿᨲᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨶᨲ᩠ᨳᩥ ᩋᨶᩥᨿᨲᩴ ᨠᨾ᩠ᨾᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨶᨶᩩ ᩋᨶᩥᨿᨲᩴ ᨠᨾ᩠ᨾᩴ ᩋᨲ᩠ᨳᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩋᨶᩥᨿᨲᩴ ᨠᨾ᩠ᨾᩴ ᩋᨲ᩠ᨳᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩈᨻ᩠ᨻᩮ ᨠᨾ᩠ᨾᩣ ᨶᩥᨿᨲᩣ’’ᨲᩥ᪨

ᩈᨻ᩠ᨻᩮ ᨠᨾ᩠ᨾᩣ ᨶᩥᨿᨲᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᨲᨿᩮᩣ ᩁᩣᩈᩦ ᩅᩩᨲ᩠ᨲᩣ ᨽᨣᩅᨲᩣ – ᨾᩥᨧ᩠ᨨᨲ᩠ᨲᨶᩥᨿᨲᩮᩣ ᩁᩣᩈᩥ, ᩈᨾ᩠ᨾᨲ᩠ᨲᨶᩥᨿᨲᩮᩣ ᩁᩣᩈᩥ, ᩋᨶᩥᨿᨲᩮᩣ ᩁᩣᩈᩦᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᨲᨿᩮᩣ ᩁᩣᩈᩦ ᩅᩩᨲ᩠ᨲᩣ ᨽᨣᩅᨲᩣ – ᨾᩥᨧ᩠ᨨᨲ᩠ᨲᨶᩥᨿᨲᩮᩣ ᩁᩣᩈᩥ, ᩈᨾ᩠ᨾᨲ᩠ᨲᨶᩥᨿᨲᩮᩣ ᩁᩣᩈᩥ, ᩋᨶᩥᨿᨲᩮᩣ ᩁᩣᩈᩥ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ‘‘ᩈᨻ᩠ᨻᩮ ᨠᨾ᩠ᨾᩣ ᨶᩥᨿᨲᩣ’’ᨲᩥ᪨

890. Diṭṭhadhammavedanīyaṃ kammaṃ diṭṭhadhammavedanīyaṭṭhena niyatanti? Āmantā. Micchattaniyatanti? Na hevaṃ vattabbe ...pe... sammattaniyatanti? Na hevaṃ vattabbe ...pe... . Upapajjavedanīyaṃ kammaṃ ...pe... aparāpariyavedanīyaṃ kammaṃ aparāpariyavedanīyaṭṭhena niyatanti? Āmantā. Micchattaniyatanti? Na hevaṃ vattabbe ...pe... sammattaniyatanti? Na hevaṃ vattabbe ...pe... .

891. Na vattabbaṃ – diṭṭhadhammavedanīyaṃ kammaṃ diṭṭhadhammavedanīyaṭṭhena niyataṃ, upapajjavedanīyaṃ kammaṃ ...pe... aparāpariyavedanīyaṃ kammaṃ aparāpariyavedanīyaṭṭhena niyatanti? Āmantā. Diṭṭhadhammavedanīyaṃ kammaṃ upapajjavedanīyaṃ hoti, aparāpariyavedanīyaṃ hoti ...pe... upapajjavedanīyaṃ kammaṃ diṭṭhadhammavedanīyaṃ hoti, aparāpariyavedanīyaṃ hoti ...pe... aparāpariyavedanīyaṃ kammaṃ diṭṭhadhammavedanīyaṃ hoti, upapajjavedanīyaṃ hotīti? Na hevaṃ vattabbe. Tena hi diṭṭhadhammavedanīyaṃ kammaṃ diṭṭhadhammavedanīyaṭṭhena niyataṃ, upapajjavedanīyaṃ kammaṃ ...pe... aparāpariyavedanīyaṃ kammaṃ aparāpariyavedanīyaṭṭhena niyatanti.

Kammakathā niṭṭhitā.

Ekavīsatimavaggo.

Tassuddānaṃ –

Sāsanaṃ navaṃ kataṃ atthi kiñci tathāgatassa sāsanaṃ navaṃ kattabbaṃ tathāgatassa sāsanaṃ puna navaṃ kataṃ, puthujjano tedhātukehi dhammehi avivitto, atthi kiñci saṃyojanaṃ appahāya arahattappatti, atthi adhippāyiddhi buddhānaṃ ca sāvakānaṃ ca, atthi buddhānaṃ buddhehi hīnātirekatā, sabbā disā buddhā tiṭṭhanti, sabbepi dhammā niyatā, sabbepi kammā niyatāti.

22. Bāvīsatimavaggo

(208) 1. Parinibbānakathā

𑄿𑄾𑄸𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄳𑄌𑄨 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄳𑄛𑄦𑅅𑄡 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄳𑄌𑄨 𑄥𑄇𑄳𑄇𑅅𑄡𑄘𑄨𑄑𑄳𑄒𑄨𑄁 𑄃𑄛𑄳𑄛𑄦𑅅𑄡 ...𑄛𑄬... 𑄃𑄚𑄮𑄖𑄳𑄖𑄛𑄳𑄛𑄁 𑄃𑄛𑄳𑄛𑄦𑅅𑄡 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄳𑄌𑄨 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄳𑄛𑄦𑅅𑄡 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄥𑄢𑅅𑄉𑄮 ...𑄛𑄬... 𑄥𑄇𑄨𑄣𑄬𑄥𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄚𑄨𑄢𑅅𑄉𑄮 ...𑄛𑄬... 𑄚𑄨𑄇𑄳𑄇𑄨𑄣𑄬𑄥𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄚𑄨𑄢𑅅𑄉𑄮 ...𑄛𑄬... 𑄚𑄨𑄇𑄳𑄇𑄨𑄣𑄬𑄥𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄳𑄌𑄨 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄳𑄛𑄦𑅅𑄡 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩’’𑄖𑄨𑅁

𑄿𑄾𑄹𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄳𑄌𑄨 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄳𑄛𑄦𑅅𑄡 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩’’𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄥𑄝𑄳𑄝𑄁 𑄝𑄪𑄘𑄳𑄙𑄤𑄨𑄥𑄡𑄁 𑄎𑅅𑄚𑅅𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄳𑄌𑄨 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄳𑄛𑄦𑅅𑄡 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩𑄖𑄨𑅁

𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄚𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄸𑄸𑅁 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉

(𑄸𑄶𑄾) 𑄸𑅁 𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄇𑄗𑅅

𑄿𑄾𑄺𑅁 𑄃𑄢𑄦𑅅 𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄛𑄪𑄐𑄳𑄐𑅅𑄞𑄨𑄥𑄋𑄳𑄈𑅅𑄢𑄁 𑄃𑄞𑄨𑄥𑄋𑄳𑄈𑄢𑄮𑄚𑄳𑄖𑄮 ... 𑄃𑅅𑄚𑄬𑄐𑄳𑄎𑅅𑄞𑄨𑄥𑄋𑄳𑄈𑅅𑄢𑄁 𑄃𑄞𑄨𑄥𑄋𑄳𑄈𑄢𑄮𑄚𑄳𑄖𑄮 ... 𑄉𑄖𑄨𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄇𑄟𑄳𑄟𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄮 ... 𑄞𑄤𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄇𑄟𑄳𑄟𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄮 ... 𑄄𑄥𑄳𑄥𑄢𑄨𑄡𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄇𑄟𑄳𑄟𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄮 ... 𑄃𑅅𑄙𑄨𑄛𑄌𑄳𑄌𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄇𑄟𑄳𑄟𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄮 ... 𑄟𑄦𑅅𑄞𑄮𑄉𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄇𑄟𑄳𑄟𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄮 ... 𑄟𑄦𑅅𑄛𑄢𑄨𑄤𑅅𑄢𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄇𑄟𑄳𑄟𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄮 ... 𑄘𑄬𑄤𑄥𑄮𑄞𑄉𑄳𑄉𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄇𑄟𑄳𑄟𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄮 ... 𑄟𑄚𑄪𑄥𑄳𑄥𑄥𑄮𑄞𑄉𑄳𑄉𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄇𑄟𑄳𑄟𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬...𑅁

𑄃𑄢𑄦𑅅 𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄃𑅅𑄌𑄨𑄚𑄚𑄳𑄖𑄮 𑄃𑄛𑄌𑄨𑄚𑄚𑄳𑄖𑄮 𑄛𑄎𑄦𑄚𑄳𑄖𑄮 𑄅𑄛𑅅𑄘𑄨𑄡𑄚𑄳𑄖𑄮 𑄤𑄨𑄥𑄨𑄚𑄬𑄚𑄳𑄖𑄮 𑄅𑄥𑄳𑄥𑄨𑄚𑄬𑄚𑄳𑄖𑄮 𑄤𑄨𑄙𑄫𑄛𑄬𑄚𑄳𑄖𑄮 𑄥𑄚𑄳𑄙𑄫𑄛𑄬𑄚𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄚𑄬𑄤𑄃𑅅𑄌𑄨𑄚𑅅𑄖𑄨 𑄚 𑄃𑄛𑄌𑄨𑄚𑅅𑄖𑄨 𑄃𑄛𑄌𑄨𑄚𑄨𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄚𑄬𑄤𑄃𑅅𑄌𑄨𑄚𑅅𑄖𑄨 𑄚 𑄃𑄛𑄌𑄨𑄚𑅅𑄖𑄨 𑄃𑄛𑄌𑄨𑄚𑄨𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄢𑄦𑅅

𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩''𑄖𑄨𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄚𑄬𑄤 𑄛𑄎𑄦𑄖𑄨 𑄚 𑄅𑄛𑅅𑄘𑄨𑄠𑄖𑄨 𑄛𑄎𑄦𑄨𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮, 𑄚𑄬𑄤 𑄤𑄨𑄥𑄬𑄚𑄬𑄖𑄨 𑄚 𑄅𑄥𑄳𑄥𑄬𑄚𑄬𑄖𑄨 𑄤𑄨𑄥𑄬𑄚𑄬𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮; 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄚𑄬𑄤 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄨 𑄚 𑄥𑄚𑄳𑄙𑄫𑄛𑄬𑄖𑄨 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄚𑄬𑄤 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄨 𑄚 𑄥𑄚𑄳𑄙𑄫𑄛𑄬𑄖𑄨 𑄤𑄨𑄙𑄫𑄛𑄬𑄖𑄳𑄤𑅅 𑄒𑄨𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄢𑄦𑅅 𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩''𑄖𑄨𑅁

𑄾𑄾𑄹𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ''𑄃𑄢𑄦𑅅 𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩''𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄅𑄛𑄑𑄳𑄒𑄨𑄖𑄥𑄳𑄥𑄖𑄨 𑄥𑄖𑄮 𑄥𑄟𑄳𑄛𑄎𑅅𑄚𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄅𑄛𑄑𑄳𑄒𑄨𑄖𑄥𑄳𑄥𑄖𑄨 𑄥𑄖𑄮 𑄥𑄟𑄳𑄛𑄎𑅅𑄚𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄨, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄢𑄦𑅅 𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩''𑄖𑄨𑅁

𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄸𑄸𑅁 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄹𑄶) 𑄹𑅁 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄇𑄗𑅅

𑄾𑄾𑄺𑅁 𑄃𑄢𑄦𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄛𑄇𑄖𑄨𑄌𑄨𑄖𑄳𑄖𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄛𑄇𑄖𑄨𑄌𑄨𑄖𑄳𑄖𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄢𑄦𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩''𑄖𑄨𑅁

𑄃𑄢𑄦𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄇𑄨𑄢𑄨𑄠𑄟𑄠𑄬 𑄌𑄨𑄖𑄳𑄖𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄤𑄨𑄛𑅅𑄇𑄌𑄨𑄖𑄳𑄖𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄤𑄨𑄛𑅅𑄇𑄌𑄨𑄖𑄳𑄖𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄢𑄦𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩''𑄖𑄨𑅁

𑄃𑄢𑄦𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑅅 𑄇𑄨𑄢𑄨𑄠𑅅𑄝𑄳𑄠𑅅𑄇𑄖𑄬 𑄌𑄨𑄖𑄳𑄖𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬... 𑄚𑄚𑄪 𑄃𑄢𑄦𑅅 𑄤𑄨𑄛𑅅𑄇𑅅𑄝𑄳𑄠𑅅𑄇𑄖𑄬 𑄌𑄨𑄖𑄳𑄖𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄃𑄢𑄦𑅅 𑄤𑄨𑄛𑅅𑄇𑅅𑄝𑄳𑄠𑅅𑄇𑄖𑄬 𑄌𑄨𑄖𑄳𑄖𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄨, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄃𑄢𑄦𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩''𑄖𑄨𑅁

𑄞𑄉𑄤𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄞𑄉𑄤𑅅 𑄌𑄖𑄪𑄖𑄳𑄗𑄎𑄳𑄏𑅅𑄚𑅅 𑄤𑄪𑄑𑄳𑄒𑄦𑄨𑄖𑄳𑄤𑅅 𑄥𑄟𑄚𑄚𑄳𑄖𑄢𑅅 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑄪𑄖𑄮 [𑄘𑄩। 𑄚𑄨। 𑄸।𑄸𑄷𑄿]? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄞𑄉𑄤𑅅 𑄌𑄖𑄪𑄖𑄳𑄗𑄎𑄳𑄏𑅅𑄚𑅅 𑄤𑄪𑄑𑄳𑄒𑄦𑄨𑄖𑄳𑄤𑅅 𑄥𑄟𑄚𑄚𑄳𑄖𑄢𑅅 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑄪𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄞𑄉𑄤𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄠𑄖𑄩’’𑄖𑄨।

𑄃𑅅𑄚𑄬𑄐𑄳𑄎𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄸𑄸। 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄷𑄷) 𑄺। 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄠𑄇𑄗𑅅

[illegible]। 𑄃𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄠𑄳𑄠𑅅𑄠 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄠𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄃𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄠𑄳𑄠𑅅𑄠 𑄙𑄟𑄳𑄟𑄘𑄬𑄥𑄚𑅅, 𑄙𑄟𑄳𑄟𑄥𑄤𑄚𑄁, 𑄙𑄟𑄳𑄟𑄥𑅅𑄇𑄌𑄳𑄍𑅅, 𑄛𑄢𑄨𑄛𑄪𑄌𑄳𑄍𑅅, 𑄥𑄩𑄣𑄥𑄟𑅅𑄘𑅅𑄚𑄁, 𑄄𑄚𑄳𑄘𑄳𑄢𑄨𑄠𑄬𑄥𑄪 𑄉𑄪𑄖𑄳𑄖𑄘𑄳𑄤𑅅𑄢𑄖𑅅, 𑄞𑄮𑄎𑄚𑄬 𑄟𑄖𑄳𑄖𑄐𑄳𑄐𑄪𑄖𑅅, 𑄛𑄪𑄝𑄳𑄝𑄢𑄖𑄳𑄖𑅅𑄛𑄢𑄢𑄖𑄳𑄖𑄁 𑄎𑅅𑄉𑄢𑄨𑄠𑅅𑄚𑄪𑄠𑄮𑄉𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… 𑄚𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄠𑄳𑄠𑅅𑄠 𑄙𑄟𑄳𑄟𑄘𑄬𑄥𑄚𑅅, 𑄙𑄟𑄳𑄟𑄥𑄤𑄚𑄁 …𑄛𑄬… 𑄛𑄪𑄝𑄳𑄝𑄢𑄖𑄳𑄖𑅅𑄛𑄢𑄢𑄖𑄳𑄖𑄁 𑄎𑅅𑄉𑄢𑄨𑄠𑅅𑄚𑄪𑄠𑄮𑄉𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄚𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄠𑄳𑄠𑅅𑄠 𑄙𑄟𑄳𑄟𑄘𑄬𑄥𑄚𑅅, 𑄙𑄟𑄳𑄟𑄥𑄤𑄚𑄁 …𑄛𑄬… 𑄛𑄪𑄝𑄳𑄝𑄢𑄖𑄳𑄖𑅅𑄛𑄢𑄢𑄖𑄳𑄖𑄁 𑄎𑅅𑄉𑄢𑄨𑄠𑅅𑄚𑄪𑄠𑄮𑄉𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄠𑄳𑄠𑅅𑄠 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄠𑄮’’𑄖𑄨।

𑄃𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄠𑄳𑄠𑅅𑄠 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄠𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄚𑄚𑄪 𑄘𑄳𑄤𑄬 𑄛𑄌𑄳𑄌𑄠𑅅 𑄥𑄟𑄳𑄟𑅅𑄘𑄨𑄑𑄳𑄒𑄨𑄠𑅅 𑄅𑄛𑄳𑄛𑅅𑄘𑅅𑄠 – 𑄛𑄢𑄖𑄮 𑄌 𑄊𑄮𑄥𑄮, 𑄠𑄮𑄚𑄨𑄥𑄮 𑄌 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄦𑄐𑄳𑄌𑄨 𑄘𑄳𑄤𑄬 𑄛𑄌𑄳𑄌𑄠𑅅 𑄥𑄟𑄳𑄟𑅅𑄘𑄨𑄑𑄳𑄒𑄨𑄠𑅅 𑄅𑄛𑄳𑄛𑅅𑄘𑅅𑄠 – 𑄛𑄢𑄖𑄮 𑄌 𑄊𑄮𑄥𑄮, 𑄠𑄮𑄚𑄨𑄥𑄮 𑄌 𑄟𑄚𑄥𑄨𑄇𑅅𑄢𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄃𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄠𑄳𑄠𑅅𑄠 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄠𑄮’’𑄖𑄨।

𑄃𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄠𑄳𑄠𑅅𑄠 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄠𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅। 𑄥𑄪𑄖𑄳𑄖𑄥𑄳𑄥 𑄛𑄟𑄖𑄳𑄖𑄥𑄳𑄥 𑄟𑄪𑄑𑄳𑄒𑄥𑄳𑄥𑄖𑄨𑄥𑄳𑄥 𑄃𑄥𑄟𑄳𑄛𑄎𑅅𑄚𑄥𑄳𑄥 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄠𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 …𑄛𑄬… ।

𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄠𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅।

𑄸𑄸। 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄷𑄸-𑄺) 𑄻-𑄽𑅁 𑄖𑄨𑄥𑄴𑄥𑄮𑄛𑄨𑄇𑄗𑅅

𑄾𑄿𑄾𑅁 𑄃𑄖𑄴𑄗𑄨 𑄉𑄝𑄴𑄞𑄥𑄬𑄡𑄴𑄡𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄴𑄖𑄛𑄴𑄛𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄪𑄖𑄴𑄖𑄥𑄴𑄥 𑄛𑄟𑄖𑄴𑄖𑄥𑄴𑄥 𑄟𑄪𑄑𑄴𑄒𑄥𑄴𑄥𑄖𑄨𑄥𑄴𑄥 𑄃𑄥𑄟𑄴𑄛𑄎𑅅𑄚𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄴𑄖𑄛𑄴𑄛𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄾𑄿𑄿𑅁 𑄃𑄖𑄴𑄗𑄨 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄴𑄥 𑄙𑄟𑄴𑄟𑅅𑄞𑄨𑄥𑄟𑄡𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄪𑄖𑄴𑄖𑄥𑄴𑄥 𑄛𑄟𑄖𑄴𑄖𑄥𑄴𑄥 𑄟𑄪𑄑𑄴𑄒𑄥𑄴𑄥𑄖𑄨𑄥𑄴𑄥 𑄃𑄥𑄟𑄴𑄛𑄎𑅅𑄚𑄥𑄴𑄥 𑄙𑄟𑄴𑄟𑅅𑄞𑄨𑄥𑄟𑄡𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄿𑄶𑄶𑅁 𑄃𑄖𑄴𑄗𑄨 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄴𑄖𑄛𑄴𑄛𑄖𑄴𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄪𑄖𑄴𑄖𑄥𑄴𑄥 𑄛𑄟𑄖𑄴𑄖𑄥𑄴𑄥 𑄟𑄪𑄑𑄴𑄒𑄥𑄴𑄥𑄖𑄨𑄥𑄴𑄥 𑄃𑄥𑄟𑄴𑄛𑄎𑅅𑄚𑄥𑄴𑄥 𑄃𑄢𑄦𑄖𑄴𑄖𑄛𑄴𑄛𑄖𑄴𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄖𑄨𑄥𑄴𑄥𑄮𑄛𑄨𑄇𑄗𑅅 𑄚𑄨𑄑𑄴𑄒𑄨𑄖𑅅𑅁

𑄸𑄸𑅁 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄴𑄉𑄮

(𑄸𑄷𑄻) 𑄾𑅁 𑄃𑄝𑄴𑄡𑅅𑄇𑄖𑄇𑄗𑅅

𑄿𑄶𑄷𑅁 𑄥𑄝𑄴𑄝𑄁 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄴𑄥 𑄌𑄨𑄖𑄴𑄖𑄁 𑄃𑄝𑄴𑄡𑅅𑄇𑄖𑄚𑄴𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄥𑄪𑄛𑄨𑄚𑄚𑄴𑄖𑄬𑄚 𑄛𑅅𑄕𑄁 𑄦𑄚𑄬𑄡𑄴𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄥𑄪𑄛𑄨𑄚𑄚𑄴𑄖𑄬𑄚 𑄛𑅅𑄕𑄁 𑄦𑄚𑄬𑄡𑄴𑄡, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄝𑄴𑄝𑄁 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄴𑄥 𑄌𑄨𑄖𑄴𑄖𑄁 𑄃𑄝𑄴𑄡𑅅𑄇𑄖’’𑄚𑄴𑄖𑄨𑅁

𑄥𑄪𑄛𑄨𑄚𑄚𑄴𑄖𑄬𑄚 𑄃𑄘𑄨𑄚𑄴𑄚𑄁 𑄃𑅅𑄘𑄨𑄡𑄬𑄡𑄴𑄡 ...𑄛𑄬... 𑄟𑄪𑄥𑅅 𑄞𑄕𑄬𑄡𑄴𑄡, 𑄛𑄨𑄥𑄪𑄕𑄁 𑄞𑄕𑄬𑄡𑄴𑄡, 𑄜𑄢𑄪𑄥𑄁 𑄞𑄕𑄬𑄡𑄴𑄡, 𑄥𑄟𑄴𑄜𑄁 𑄛𑄣𑄛𑄬𑄡𑄴𑄡, 𑄥𑄚𑄴𑄙𑄨𑄁 𑄍𑄨𑄚𑄴𑄘𑄬𑄡𑄴𑄡, 𑄚𑄨𑄣𑄴𑄣𑄮𑄛𑄁 𑄦𑄢𑄬𑄡𑄴𑄡, 𑄆𑄇𑅅𑄉𑅅𑄢𑄨𑄇𑄁 𑄇𑄢𑄬𑄡𑄴𑄡, 𑄛𑄢𑄨𑄛𑄚𑄴𑄗𑄬 𑄖𑄨𑄑𑄴𑄒𑄬𑄡𑄴𑄡, 𑄛𑄢𑄘𑅅𑄢𑄁 𑄉𑄌𑄴𑄍𑄬𑄡𑄴𑄡, 𑄉𑅅𑄟𑄊𑅅𑄖𑄁 𑄇𑄢𑄬𑄡𑄴𑄡, 𑄚𑄨𑄉𑄟𑄊𑅅𑄖𑄁 𑄇𑄢𑄬𑄡𑄴𑄡, 𑄥𑄪𑄛𑄨𑄚𑄚𑄴𑄖𑄬𑄚 𑄟𑄬𑄗𑄪𑄚𑄁 𑄙𑄟𑄴𑄟𑄁 𑄛𑄑𑄨𑄥𑄬𑄤𑄬𑄡𑄴𑄡, 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄴𑄥 𑄃𑄥𑄪𑄌𑄨 𑄟𑄪𑄌𑄴𑄌𑄬𑄡𑄴𑄡, 𑄥𑄪𑄛𑄨𑄚𑄚𑄴𑄖𑄬𑄚 𑄘𑅅𑄚𑄁 𑄘𑄘𑄬𑄡𑄴𑄡, 𑄌𑄩𑄤𑄢𑄁 𑄘𑄘𑄬𑄡𑄴𑄡, 𑄛𑄨𑄕𑄴𑄓𑄛𑅅𑄖𑄁 𑄘𑄘𑄬𑄡𑄴𑄡, 𑄥𑄬𑄚𑅅𑄥𑄚𑄁 𑄘𑄘𑄬𑄡𑄴𑄡, 𑄉𑄨𑄣𑅅𑄚𑄛𑄌𑄴𑄌𑄡𑄞𑄬𑄥𑄎𑄴𑄎𑄛𑄢𑄨𑄇𑄴𑄈𑅅𑄢𑄁 𑄘𑄘𑄬𑄡𑄴𑄡, 𑄈𑅅𑄘𑄚𑄩𑄡𑄁 𑄘𑄘𑄬𑄡𑄴𑄡, 𑄞𑄮𑄎𑄚𑄩𑄡𑄁 𑄘𑄘𑄬𑄡𑄴𑄡, 𑄛𑅅𑄚𑄩𑄡𑄁 𑄘𑄘𑄬𑄡𑄴𑄡, 𑄌𑄬𑄖𑄨𑄡𑄁 𑄤𑄚𑄴𑄘𑄬𑄡𑄴𑄡, 𑄌𑄬𑄖𑄨𑄡𑄬 𑄟𑅅𑄣𑄁 𑄃𑅅𑄢𑄮𑄛𑄬𑄡𑄴𑄡, 𑄉𑄚𑄴𑄙𑄁 𑄃𑅅𑄢𑄮𑄛𑄬𑄡𑄴𑄡, 𑄤𑄨𑄣𑄬𑄛𑄚𑄁 𑄃𑅅𑄢𑄮𑄛𑄬𑄡𑄴𑄡 ...𑄛𑄬... 𑄌𑄬𑄖𑄨𑄡𑄁 𑄃𑄞𑄨𑄘𑄇𑄴𑄈𑄨𑄕𑄁 𑄇𑄢𑄬𑄡𑄴𑄡𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄴𑄖𑅅𑅁 𑄦𑄐𑄴𑄌𑄨 𑄥𑄪𑄛𑄨𑄚𑄚𑄴𑄖𑄬𑄚 𑄌𑄬𑄖𑄨𑄡𑄁 𑄃𑄞𑄨𑄘𑄇𑄴𑄈𑄨𑄕𑄁 𑄇𑄢𑄬𑄡𑄴𑄡, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ‘‘𑄥𑄝𑄴𑄝𑄁 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄴𑄥 𑄌𑄨𑄖𑄴𑄖𑄁 𑄃𑄝𑄴𑄡𑅅𑄇𑄖’’𑄚𑄴𑄖𑄨𑅁

𑄾𑄶𑄸𑅁 𑄚 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄁 – ‘‘𑄥𑄝𑄳𑄝𑄁 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄳𑄥 𑄌𑄨𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄡𑅅𑄇𑄖’’𑄚𑄳𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄳𑄥 𑄌𑄨𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄝𑄮𑄦𑅅𑄢𑄨𑄇𑄁 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄦𑄐𑄳𑄌𑄨 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄳𑄥 𑄌𑄨𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄝𑄮𑄦𑅅𑄢𑄨𑄇𑄁 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅, 𑄖𑄬𑄚 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ‘‘𑄥𑄝𑄳𑄝𑄁 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄳𑄥 𑄌𑄨𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄡𑅅𑄇𑄖’’𑄚𑄳𑄖𑄨𑅁

𑄃𑄝𑄳𑄡𑅅𑄇𑄖𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄸𑄸𑅁 𑄝𑅅𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄹𑄺) 𑄽𑅁 𑄃𑅅𑄥𑄬𑄤𑄚𑄛𑄌𑄳𑄌𑄡𑄇𑄗𑅅

𑄾𑄶𑄹𑅁 𑄃𑄖𑄳𑄗𑄨 𑄇𑅅𑄌𑄨 𑄃𑅅𑄥𑄬𑄤𑄚𑄛𑄌𑄳𑄌𑄡𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄛𑅅𑄕𑅅𑄖𑄨𑄛𑅅𑄖𑄮, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄃𑅅𑄥𑄬𑄤𑄨𑄖𑄮 𑄞𑅅𑄤𑄨𑄖𑄮 𑄝𑄦𑄪𑄣𑄩𑄇𑄖𑄮 𑄚𑄨𑄢𑄡𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄖𑄨𑄢𑄌𑄳𑄍𑅅𑄚𑄡𑄮𑄚𑄨𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄛𑄬𑄖𑄳𑄖𑄨𑄤𑄨𑄥𑄡𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮, 𑄡𑄮 𑄥𑄝𑄳𑄝𑄣𑄦𑄪𑄥𑄮 𑄛𑅅𑄕𑅅𑄖𑄨𑄛𑅅𑄖𑄥𑄳𑄥 𑄤𑄨𑄛𑅅𑄇𑄮 𑄟𑄚𑄪𑄥𑄳𑄥𑄞𑄫𑄖𑄥𑄳𑄥 𑄃𑄛𑄳𑄛𑅅𑄡𑄪𑄇𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄦𑄮𑄖𑄩’’𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄾𑅁𑄺𑄶]𑅁 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄖𑄳𑄗𑄨 𑄇𑅅𑄌𑄨 𑄃𑅅𑄥𑄬𑄤𑄚𑄛𑄌𑄳𑄌𑄡𑄖𑅅𑄖𑄨𑅁

𑄃𑄖𑄳𑄗𑄨 𑄇𑅅𑄌𑄨 𑄃𑅅𑄥𑄬𑄤𑄚𑄛𑄌𑄳𑄌𑄡𑄖𑅅𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄚𑄚𑄪 𑄤𑄪𑄖𑄳𑄖𑄁 𑄞𑄉𑄤𑄖𑅅 – ‘‘𑄃𑄘𑄨𑄚𑄳𑄚𑅅𑄘𑅅𑄚𑄁, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄃𑅅𑄥𑄬𑄤𑄨𑄖𑄁 𑄞𑅅𑄤𑄨𑄖𑄁 𑄝𑄦𑄪𑄣𑄩𑄇𑄖𑄁 𑄚𑄨𑄢𑄡𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄖𑄨𑄢𑄌𑄳𑄍𑅅𑄚𑄡𑄮𑄚𑄨𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁 𑄛𑄬𑄖𑄳𑄖𑄨𑄤𑄨𑄥𑄡𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄁, 𑄡𑄮 𑄥𑄝𑄳𑄝𑄣𑄦𑄪𑄥𑄮 𑄃𑄘𑄨𑄚𑄳𑄚𑅅𑄘𑅅𑄚𑄥𑄳𑄥 𑄤𑄨𑄛𑅅𑄇𑄮 𑄟𑄚𑄪𑄥𑄳𑄥𑄞𑄫𑄖𑄥𑄳𑄥 𑄞𑄮𑄉𑄝𑄳𑄡𑄥𑄚𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄡𑄮 𑄥𑄝𑄳𑄝𑄣𑄦𑄪𑄥𑄮 𑄇𑅅𑄟𑄬𑄥𑄪𑄟𑄨𑄌𑄳𑄍𑅅𑄌𑅅𑄢𑄥𑄳𑄥 𑄤𑄨𑄛𑅅𑄇𑄮 𑄟𑄚𑄪𑄥𑄳𑄥𑄞𑄫𑄖𑄥𑄳𑄥 𑄥𑄛𑄖𑄳𑄖𑄤𑄬𑄢𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄡𑄮 𑄥𑄝𑄳𑄝𑄣𑄦𑄪𑄥𑄮 𑄟𑄪𑄥𑅅𑄤𑅅𑄘𑄥𑄳𑄥 𑄤𑄨𑄛𑅅𑄇𑄮 𑄟𑄚𑄪𑄥𑄳𑄥𑄞𑄫𑄖𑄥𑄳𑄥 𑄃𑄞𑄫𑄖𑄝𑄳𑄞𑄇𑄳𑄈𑅅𑄚𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄡𑄮 𑄥𑄝𑄳𑄝𑄣𑄦𑄪𑄥𑄮 𑄛𑄨𑄥𑄪𑄕𑅅𑄡 𑄤𑅅𑄌𑅅𑄡 𑄤𑄨𑄛𑅅𑄇𑄮 𑄟𑄚𑄪𑄥𑄳𑄥𑄞𑄫𑄖𑄥𑄳𑄥 𑄟𑄨𑄖𑄳𑄖𑄬𑄦𑄨 𑄞𑄬𑄘𑄚𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄡𑄮 𑄥𑄝𑄳𑄝𑄣𑄦𑄪𑄥𑄮 𑄜𑄢𑄪𑄥𑅅𑄡 𑄤𑅅𑄌𑅅𑄡 𑄤𑄨𑄛𑅅𑄇𑄮 𑄟𑄚𑄪𑄥𑄳𑄥𑄞𑄫𑄖𑄥𑄳𑄥 𑄃𑄟𑄚𑅅𑄛𑄥𑄘𑄳𑄘𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄦𑄮𑄖𑄨 ...𑄛𑄬... 𑄡𑄮 𑄥𑄝𑄳𑄝𑄣𑄦𑄪𑄥𑄮 𑄥𑄟𑄳𑄜𑄛𑄳𑄛𑄣𑅅𑄛𑄥𑄳𑄥 𑄤𑄨𑄛𑅅𑄇𑄮 𑄟𑄚𑄪𑄥𑄳𑄥𑄞𑄫𑄖𑄥𑄳𑄥 𑄃𑄚𑅅𑄘𑄬𑄡𑄳𑄡𑄤𑅅𑄌𑅅𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄦𑄮𑄖𑄨, 𑄥𑄪𑄢𑅅𑄟𑄬𑄢𑄡𑄛𑅅𑄚𑄁, 𑄞𑄨𑄇𑄳𑄈𑄤𑄬, 𑄃𑅅𑄥𑄬𑄤𑄨𑄖𑄁 ...𑄛𑄬... 𑄡𑄮 𑄥𑄝𑄳𑄝𑄣𑄦𑄪𑄥𑄮 𑄥𑄪𑄢𑅅𑄟𑄬𑄢𑄡𑄛𑅅𑄚𑄥𑄳𑄥 𑄤𑄨𑄛𑅅𑄇𑄮 𑄟𑄚𑄪𑄥𑄳𑄥𑄞𑄫𑄖𑄥𑄳𑄥 𑄅𑄟𑄳𑄟𑄖𑄳𑄖𑄇𑄥𑄁𑄤𑄖𑄳𑄖𑄚𑄨𑄇𑄮 𑄦𑄮𑄖𑄩’’𑄖𑄨 [𑄃𑅁 𑄚𑄨𑅁 𑄾𑅁𑄺𑄶]! 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄖𑄬𑄚 𑄦𑄨 𑄃𑄖𑄳𑄗𑄨 𑄇𑅅𑄌𑄨 𑄃𑅅𑄥𑄬𑄤𑄚𑄛𑄌𑄳𑄌𑄡𑄖𑅅𑄖𑄨𑅁

901. Natthi kāci āsevanapaccayatāti? Āmantā. Nanu vuttaṃ bhagavatā – ''micchādiṭṭhi, bhikkhave, āsevitā bhāvitā bahulīkatā nirayasaṃvattanikā tiracchānayonisaṃvattanikā pettivisayasaṃvattanikā''ti. Attheva suttantoti? Āmantā. Tena hi atthi kāci āsevanapaccayatāti.

Natthi kāci āsevanapaccayatāti? Āmantā. Nanu vuttaṃ bhagavatā – ''micchāsaṅkappo ... pe ... micchāsamādhi, bhikkhave, āsevito bhāvito ... pe ... pettivisayasaṃvattaniko''ti! Attheva suttantoti? Āmantā. Tena hi atthi kāci āsevanapaccayatāti.

902. Natthi kāci āsevanapaccayatāti? Āmantā. Nanu vuttaṃ bhagavatā – ''sammādiṭṭhi, bhikkhave, āsevitā bhāvitā bahulīkatā amatogadhā hoti amataparāyanā amatapariyosānā''ti! Attheva suttantoti? Āmantā. Tena hi atthi kāci āsevanapaccayatāti.

Natthi kāci āsevanapaccayatāti? Āmantā. Nanu vuttaṃ bhagavatā – ''sammāsaṅkappo, bhikkhave, āsevito bhāvito bahulīkato ... pe ... sammāsamādhi, bhikkhave, āsevito bhāvito bahulīkato amatogadho hoti amataparāyano amatapariyosāno''ti attheva suttantoti, āmantā. Tena hi atthi kāci āsevanapaccayatāti.

Āsevanapaccayakathā niṭṭhitā.

22. Bāvīsatimavaggo

(217) 10. Khaṇikakathā

903. Ekacittakkhaṇikā sabbe dhammāti? Āmantā. Mahāpathavī saṇṭhāti, mahāsamuddo saṇṭhāti, sinerupabbatarājā saṇṭhāti, āpo saṇṭhāti, tejo saṇṭhāti, vāyo saṇṭhāti, tiṇakaṭṭhavanappatayo saṇṭhahantīti? Na hevaṃ vattabbe ... pe ... .

Ekacittakkhaṇikā sabbe dhammāti? Āmantā. Cakkhāyatanaṃ cakkhuviññāṇena sahagatanti? Na hevaṃ vattabbe ... pe ... cakkhāyatanaṃ

[illegible] saṅgahitanti? Āmantā. Nanu āyasmatā sāriputtena bhāsitaṃ – ''ajjhattikañceva, āvuso, cakkhuṃ aparibhinnaṃ hoti, bāhirā ca rūpā na āpāthaṃ āgacchanti, no ca tajjo samannāhāro hoti, neva tāva tajjassa viññāṇabhāgassa [viññāṇabhāvassa ([illegible])] pātubhāvo hoti. Ajjhattikañceva, āvuso, cakkhuṃ aparibhinnaṃ hoti, bāhirā ca rūpā āpāthaṃ āgacchanti, no ca tajjo samannāhāro hoti, neva tāva tajjassa viññāṇabhāgassa pātubhāvo hoti. Yato ca kho, āvuso, ajjhattikañceva cakkhuṃ aparibhinnaṃ hoti, bāhirā ca rūpā āpāthaṃ āgacchanti, tajjo ca samannāhāro hoti, evaṃ tajjassa viññāṇabhāgassa pātubhāvo hotī''ti [ma. ni. 1.306]! Attheva suttantoti? Āmantā. Tena hi na vattabbaṃ – ''[illegible] [illegible] saṅgahita''nti.

Sotāyatanaṃ ...pe... ghānāyatanaṃ ...pe... jivhāyatanaṃ ...pe... kāyāyatanaṃ [illegible] saṅgahitanti? Na hevaṃ vattabbe ...pe... kāyāyatanaṃ [illegible] saṅgahitanti? Āmantā. Nanu āyasmatā sāriputtena bhāsitaṃ – ''ajjhattiko ceva, āvuso, kāyo aparibhinno hoti, bāhirā ca phoṭṭhabbā na āpāthaṃ āgacchanti, no ca ...pe... ajjhattiko ceva, āvuso, kāyo aparibhinno hoti, bāhirā ca phoṭṭhabbā āpāthaṃ āgacchanti, no ca ...pe... yato ca kho, āvuso, ajjhattiko ceva kāyo aparibhinno hoti, bāhirā ca phoṭṭhabbā āpāthaṃ āgacchanti, tajjo ca samannāhāro hoti, evaṃ tajjassa viññāṇabhāgassa pātubhāvo hotī''ti [ma. ni. 1.306]! Attheva suttantoti? Āmantā. Tena hi na vattabbaṃ – ''kāyāyatanaṃ [illegible] saṅgahita''nti.

401. Na vattabbaṃ – ''[illegible]''ti? Āmantā. [illegible] Na hevaṃ vattabbe. Tena hi [illegible].

[illegible] kathā niṭṭhitā.

[illegible] vaggo.

Tassuddānaṃ –

𑄃𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄳𑄌𑄨 𑄥𑄁𑄡𑄮𑄎𑄚𑄁 𑄃𑄛𑄳𑄛𑄦𑅅𑄡 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄚𑄁, 𑄃𑄢𑄦𑅅 𑄇𑄪𑄥𑄣𑄌𑄨𑄖𑄳𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄨, 𑄃𑄢𑄦𑅅 𑄃𑅅𑄚𑄬𑄐𑄳𑄎𑄬 𑄒𑄨𑄖𑄮 𑄛𑄢𑄨𑄚𑄨𑄝𑄳𑄝𑅅𑄡𑄖𑄨, 𑄃𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄡𑄳𑄡𑅅𑄡 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄡𑄮, 𑄃𑄖𑄳𑄗𑄨 𑄉𑄝𑄳𑄞𑄥𑄬𑄡𑄳𑄡𑅅𑄡 𑄃𑄢𑄦𑄖𑄳𑄖𑄛𑄳𑄛𑄖𑄳𑄖𑄨, 𑄃𑄖𑄳𑄗𑄨 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄳𑄥 𑄙𑄟𑄳𑄟𑅅𑄞𑄨𑄥𑄟𑄡𑄮, 𑄃𑄖𑄳𑄗𑄨 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄳𑄥 𑄃𑄢𑄦𑄖𑄳𑄖𑄛𑄳𑄛𑄖𑄳𑄖𑄨, 𑄥𑄝𑄳𑄝𑄁 𑄥𑄪𑄛𑄨𑄚𑄉𑄖𑄥𑄳𑄥 𑄌𑄨𑄖𑄳𑄖𑄁 𑄃𑄝𑄳𑄡𑅅𑄇𑄖𑄁, 𑄚𑄖𑄳𑄗𑄨 𑄇𑄨𑄐𑄳𑄌𑄨 𑄃𑅅𑄥𑄬𑄤𑄚𑄛𑄌𑄳𑄌𑄡𑄖𑅅, 𑄃𑄬𑄇𑄌𑄨𑄖𑄳𑄖𑄇𑄳𑄈𑄕𑄨𑄇𑅅 𑄥𑄝𑄳𑄝𑄬 𑄙𑄟𑄳𑄟𑅅𑄖𑄨𑅁

𑄸𑄹𑅁 𑄖𑄬𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄽𑄾) 𑄷𑅁 𑄃𑄬𑄇𑅅𑄙𑄨𑄛𑄳𑄛𑅅𑄡𑄇𑄗𑅅

𑄿𑄶𑄾𑅁 𑄃𑄬𑄇𑅅𑄙𑄨𑄛𑄳𑄛𑅅𑄡𑄬𑄚 𑄟𑄬𑄗𑄪𑄚𑄮 𑄙𑄟𑄳𑄟𑄮 𑄛𑄑𑄨𑄥𑄬𑄤𑄨𑄖𑄝𑄳𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄬𑄇𑅅𑄙𑄨𑄛𑄳𑄛𑅅𑄡𑄬𑄚 𑄃𑄥𑄳𑄥𑄟𑄕𑄬𑄚 𑄉𑄚𑄳𑄖𑄝𑄳𑄝𑄁, 𑄃𑄞𑄨𑄇𑄳𑄈𑄪𑄚𑅅 𑄉𑄚𑄳𑄖𑄝𑄳𑄝𑄁, 𑄍𑄨𑄚𑄳𑄚𑄟𑄫𑄣𑄬𑄚 𑄉𑄚𑄳𑄖𑄝𑄳𑄝𑄁 𑄛𑅅𑄢𑅅𑄎𑄨𑄇𑄬𑄚 𑄉𑄚𑄳𑄖𑄝𑄳𑄝𑄚𑄳𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ... 𑄃𑄬𑄇𑅅𑄙𑄨𑄛𑄳𑄛𑅅𑄡𑄬𑄚 𑄟𑄬𑄗𑄪𑄚𑄮 𑄙𑄟𑄳𑄟𑄮 𑄛𑄑𑄨𑄥𑄬𑄤𑄨𑄖𑄝𑄳𑄝𑄮𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄬𑄇𑅅𑄙𑄨𑄛𑄳𑄛𑅅𑄡𑄬𑄚 𑄛𑅅𑄕𑄮 𑄦𑄚𑄳𑄖𑄝𑄳𑄝𑄮, 𑄃𑄘𑄨𑄚𑄳𑄚𑄁 𑄃𑅅𑄘𑅅𑄖𑄝𑄳𑄝𑄁, 𑄟𑄪𑄥𑅅 𑄞𑄕𑄨𑄖𑄝𑄳𑄝𑅅, 𑄛𑄨𑄥𑄪𑄕𑅅 𑄞𑄕𑄨𑄖𑄝𑄳𑄝𑅅, 𑄜𑄢𑄪𑄥𑅅 𑄞𑄕𑄨𑄖𑄝𑄳𑄝𑅅, 𑄥𑄟𑄳𑄜𑄁 𑄛𑄣𑄛𑄨𑄖𑄝𑄳𑄝𑄁, 𑄥𑄚𑄳𑄙𑄨 𑄍𑄬𑄖𑄝𑄳𑄝𑄮, 𑄚𑄨𑄣𑄳𑄣𑄮𑄛𑄮 𑄦𑅅𑄖𑄝𑄳𑄝𑄮, 𑄃𑄬𑄇𑅅𑄉𑅅𑄢𑄨𑄇𑄮 𑄇𑅅𑄖𑄝𑄳𑄝𑄮, 𑄛𑄢𑄨𑄛𑄚𑄳𑄗𑄬 𑄒𑅅𑄖𑄝𑄳𑄝𑄁, 𑄛𑄢𑄘𑅅𑄢𑅅 𑄉𑄚𑄳𑄖𑄝𑄳𑄝𑅅, 𑄉𑅅𑄟𑄊𑅅𑄖𑄇𑄮 𑄇𑅅𑄖𑄝𑄳𑄝𑄮, 𑄚𑄨𑄉𑄟𑄊𑅅𑄖𑄇𑄮 𑄇𑅅𑄖𑄝𑄳𑄝𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄬𑄇𑅅𑄙𑄨𑄛𑄳𑄛𑅅𑄡𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄸𑄹𑅁 𑄖𑄬𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄽𑄿) 𑄸𑅁 𑄃𑄢𑄦𑄚𑄳𑄖𑄤𑄕𑄳𑄕𑄇𑄗𑅅

𑄿𑄶𑄿𑅁 𑄃𑄢𑄦𑄚𑄳𑄖𑅅𑄚𑄁 𑄤𑄕𑄳𑄕𑄬𑄚 𑄃𑄟𑄚𑄪𑄥𑄳𑄥𑅅 𑄃𑄥𑄪𑄌𑄨𑄁 𑄅𑄛𑄥𑄁𑄦𑄢𑄚𑄳𑄖𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄃𑄢𑄦𑄚𑄳𑄖𑅅𑄚𑄁 𑄤𑄕𑄳𑄕𑄬𑄚 𑄃𑄟𑄚𑄪𑄥𑄳𑄥𑅅 𑄛𑅅𑄕𑄁 𑄦𑄚𑄚𑄳𑄖𑄨 ...𑄛𑄬 ... 𑄃𑄘𑄨𑄚𑄳𑄚𑄁 𑄃𑅅𑄘𑄨𑄡𑄚𑄳𑄖𑄨, 𑄟𑄪𑄥𑅅 𑄞𑄕𑄚𑄳𑄖𑄨, 𑄛𑄨𑄥𑄪𑄕𑄁 𑄞𑄕𑄚𑄳𑄖𑄨, 𑄜𑄢𑄪𑄥𑄁 𑄞𑄕𑄚𑄳𑄖𑄨, 𑄥𑄟𑄳𑄜𑄁 𑄛𑄣𑄛𑄚𑄳𑄖𑄨, 𑄥𑄚𑄳𑄙𑄨𑄁 𑄍𑄨𑄚𑄳𑄘𑄚𑄳𑄖𑄨, 𑄚𑄨𑄣𑄳𑄣𑄮𑄛𑄁 𑄦𑄢𑄚𑄳𑄖𑄨, 𑄃𑄬𑄇𑅅𑄉𑅅𑄢𑄨𑄇𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄨, 𑄛𑄢𑄨𑄛𑄚𑄳𑄗𑄬 𑄖𑄨𑄑𑄳𑄒𑄚𑄳𑄖𑄨, 𑄛𑄢𑄘𑅅𑄢𑄁 𑄉𑄌𑄳𑄍𑄚𑄳𑄖𑄨, 𑄉𑅅𑄟𑄊𑅅𑄖𑄇𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄨 ...𑄛𑄬 ... 𑄚𑄨𑄉𑄟𑄊𑅅𑄖𑄇𑄁 𑄇𑄢𑄮𑄚𑄳𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄃𑄢𑄦𑄚𑄴𑄖𑄤𑄕𑄴𑄕𑄇𑄗𑄧 𑄚𑄨𑄑𑄴𑄒𑄨𑄖𑄧𑅁

𑄸𑄹𑅁 𑄖𑄬𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄴𑄉𑄮

(𑄸𑄸𑄶-𑄿) 𑄹-𑄽𑅁 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄇𑄗𑄧

𑄾𑄷𑄶𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄤𑄨𑄚𑄨𑄛𑄧𑄖𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄚𑄨𑄢𑄡𑄁 𑄉𑄌𑄴𑄍𑄖𑄨, 𑄥𑄐𑄴𑄎𑄩𑄤𑄁 𑄉𑄌𑄴𑄍𑄖𑄨, 𑄇𑄧𑅄𑄥𑄪𑄖𑄴𑄖𑄁 𑄉𑄌𑄴𑄍𑄖𑄨, 𑄖𑄧𑄛𑄚𑄁 𑄉𑄌𑄴𑄍𑄖𑄨, 𑄟𑄦𑄧𑄖𑄧𑄛𑄚𑄁 [𑄛𑄖𑄧𑄛𑄚𑄁 (𑄥𑄩𑅁 𑄥𑄳𑄡𑄧𑅁 𑄇𑄁𑅁 𑄛𑄩𑅁)] 𑄉𑄌𑄴𑄍𑄖𑄨, 𑄥𑄋𑄴𑄊𑄧𑄖𑄁 𑄉𑄌𑄴𑄍𑄖𑄨, 𑄢𑄮𑄢𑄪𑄤𑄁 𑄉𑄌𑄴𑄍𑄖𑄨 ...𑄛𑄬... 𑄃𑄤𑄩𑄌𑄨𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄤𑄨𑄚𑄨𑄛𑄧𑄖𑄁 𑄉𑄌𑄴𑄍𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 ''𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄤𑄨𑄚𑄨𑄛𑄧𑄖𑄁 𑄉𑄌𑄴𑄍𑄖𑄩''𑄖𑄨 – 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄚𑄖𑄴𑄗𑄨𑅁 𑄦𑄐𑄴𑄌𑄨 ''𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄤𑄨𑄚𑄨𑄛𑄧𑄖𑄁 𑄉𑄌𑄴𑄍𑄖𑄩''𑄖𑄨 – 𑄚𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄤𑄨𑄚𑄨𑄛𑄧𑄖𑄁 𑄉𑄌𑄴𑄍𑄖𑄩''𑄖𑄨𑅁

𑄾𑄷𑄷𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄉𑄝𑄴𑄞𑄥𑄬𑄡𑄴𑄡𑄁 𑄃𑄮𑄇𑄴𑄇𑄟𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄚𑄨𑄢𑄡𑄁 𑄃𑄪𑄛𑄛𑄎𑄴𑄎𑄬𑄡𑄴𑄡, 𑄖𑄨𑄢𑄌𑄴𑄍𑄧𑄚𑄡𑄮𑄚𑄨𑄁 𑄃𑄪𑄛𑄛𑄎𑄴𑄎𑄬𑄡𑄴𑄡𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄉𑄝𑄴𑄞𑄥𑄬𑄡𑄴𑄡𑄁 𑄃𑄮𑄇𑄴𑄇𑄟𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄘𑄴𑄙𑄨𑄟𑄧𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬... 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄘𑄴𑄙𑄨𑄟𑄧𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄬𑄚 𑄍𑄚𑄴𑄘𑄨𑄘𑄴𑄙𑄨𑄛𑄧𑄘𑄮 𑄞𑄧𑄤𑄨𑄖𑄮 ...𑄛𑄬... 𑄤𑄩𑄢𑄨𑄡𑄨𑄘𑄴𑄙𑄨𑄛𑄧𑄘𑄮 ...𑄛𑄬... 𑄌𑄨𑄖𑄴𑄖𑄨𑄘𑄴𑄙𑄨𑄛𑄧𑄘𑄮 ...𑄛𑄬... 𑄤𑄩𑄟𑄁𑄥𑄨𑄘𑄴𑄙𑄨𑄛𑄧𑄘𑄮 𑄞𑄧𑄤𑄨𑄖𑄮𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 ...𑄛𑄬...𑅁

𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄉𑄝𑄴𑄞𑄥𑄬𑄡𑄴𑄡𑄁 𑄃𑄮𑄇𑄴𑄇𑄟𑄖𑄩𑄖𑄨? 𑄃𑄧𑄟𑄚𑄴𑄖𑄧𑅁 ''𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄉𑄝𑄴𑄞𑄥𑄬𑄡𑄴𑄡𑄁 𑄃𑄮𑄇𑄴𑄇𑄟𑄖𑄩''𑄖𑄨 – 𑄃𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮𑄖𑄨? 𑄚𑄖𑄴𑄗𑄨𑅁 𑄦𑄐𑄴𑄌𑄨 ''𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄉𑄝𑄴𑄞𑄥𑄬𑄡𑄴𑄡𑄁 𑄃𑄮𑄇𑄴𑄇𑄟𑄖𑄩''𑄖𑄨 – 𑄚𑄖𑄴𑄗𑄬𑄤 𑄥𑄪𑄖𑄴𑄖𑄚𑄴𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄴𑄖𑄝𑄴𑄝𑄬 – ''𑄝𑄮𑄙𑄨𑄥𑄖𑄴𑄖𑄮 𑄃𑄨𑄥𑄴𑄥𑄢𑄨𑄡𑄇𑄧𑄟𑄇𑄧𑄢𑄨𑄇𑄧𑄦𑄬𑄖𑄪 𑄉𑄝𑄴𑄞𑄥𑄬𑄡𑄴𑄡𑄁 𑄃𑄮𑄇𑄴𑄇𑄟𑄖𑄩''𑄖𑄨𑅁

𑄿𑄼𑄸𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄘𑄪𑄇𑄳𑄇𑄢𑄇𑅅𑄢𑄨𑄇𑄁 𑄃𑄇𑅅𑄥𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 ''𑄥𑄥𑄳𑄥𑄖𑄮 𑄣𑄮𑄇𑄮''𑄖𑄨 𑄛𑄐𑄳𑄐𑅅𑄛𑄬𑄥𑄨, ''𑄃𑄥𑄥𑄳𑄥𑄖𑄮 𑄣𑄮𑄇𑄮''𑄖𑄨 ...𑄛𑄬 ... ''𑄃𑄚𑄳𑄖𑄤𑅅 𑄣𑄮𑄇𑄮''𑄖𑄨 ...𑄛𑄬 ... ''𑄃𑄚𑄚𑄳𑄖𑄤𑅅 𑄣𑄮𑄇𑄮''𑄖𑄨 ... ''𑄖𑄁 𑄎𑄩𑄤𑄁 𑄖𑄁 𑄥𑄢𑄩𑄢''𑄚𑄳𑄖𑄨 ... ''𑄃𑄐𑄳𑄐𑄁 𑄎𑄩𑄤𑄁 𑄃𑄐𑄳𑄐𑄁 𑄥𑄢𑄩𑄢''𑄚𑄳𑄖𑄨 ... ''𑄦𑄮𑄖𑄨 𑄖𑄗𑅅𑄉𑄖𑄮 𑄛𑄢𑄁 𑄟𑄢𑄕𑅅''𑄖𑄨 ... ''𑄚 𑄦𑄮𑄖𑄨 𑄖𑄗𑅅𑄉𑄖𑄮 𑄛𑄢𑄁 𑄟𑄢𑄕𑅅''𑄖𑄨 ... ''𑄦𑄮𑄖𑄨 𑄌 𑄚 𑄌 𑄦𑄮𑄖𑄨 𑄖𑄗𑅅𑄉𑄖𑄮 𑄛𑄢𑄁 𑄟𑄢𑄕𑅅''𑄖𑄨 ...𑄛𑄬 ... ''𑄚𑄬𑄤 𑄦𑄮𑄖𑄨 𑄚 𑄚 𑄦𑄮𑄖𑄨 𑄖𑄗𑅅𑄉𑄖𑄮 𑄛𑄢𑄁 𑄟𑄢𑄕𑅅''𑄖𑄨 𑄛𑄐𑄳𑄐𑅅𑄛𑄬𑄥𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄘𑄪𑄇𑄳𑄇𑄢𑄇𑅅𑄢𑄨𑄇𑄁 𑄃𑄇𑅅𑄥𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 ''𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄘𑄪𑄇𑄳𑄇𑄢𑄇𑅅𑄢𑄨𑄇𑄁 𑄃𑄇𑅅𑄥𑄩''𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄚𑄖𑄳𑄗𑄨𑅁 𑄦𑄐𑄳𑄌𑄨 ''𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄘𑄪𑄇𑄳𑄇𑄢𑄇𑅅𑄢𑄨𑄇𑄁 𑄃𑄇𑅅𑄥𑄩''𑄖𑄨 – 𑄚𑄖𑄳𑄗𑄨 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄘𑄪𑄇𑄳𑄇𑄢𑄇𑅅𑄢𑄨𑄇𑄁 𑄃𑄇𑅅𑄥𑄩''𑄖𑄨𑅁

𑄿𑄼𑄹𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄃𑄛𑄢𑄚𑄳𑄖𑄛𑄁 [𑄃𑅅𑄡𑄖𑄁 𑄖𑄛𑄁 (𑄥𑄁𑅁 𑄚𑄨𑅁 𑄼𑅁𑄼𑄹𑄷)] 𑄃𑄇𑅅𑄥𑄨, 𑄃𑄐𑄳𑄐𑄁 𑄥𑄖𑄳𑄗𑅅𑄢𑄁 𑄃𑄪𑄘𑄳𑄘𑄨𑄥𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 ''𑄥𑄥𑄳𑄥𑄖𑄮 𑄣𑄮𑄇𑄮''𑄖𑄨 𑄛𑄐𑄳𑄐𑅅𑄛𑄬𑄥𑄨 ...𑄛𑄬 ... ''𑄚𑄬𑄤 𑄦𑄮𑄖𑄨 𑄚 𑄚 𑄦𑄮𑄖𑄨 𑄖𑄗𑅅𑄉𑄖𑄮 𑄛𑄢𑄁 𑄟𑄢𑄕𑅅''𑄖𑄨 𑄛𑄐𑄳𑄐𑅅𑄛𑄬𑄥𑄩𑄖𑄨? 𑄚 𑄦𑄬𑄤𑄁 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 ...𑄛𑄬 ...𑅁

𑄿𑄼𑄺𑅁 𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄃𑄐𑄳𑄐𑄁 𑄥𑄖𑄳𑄗𑅅𑄢𑄁 𑄃𑄪𑄘𑄳𑄘𑄨𑄥𑄩𑄖𑄨? 𑄃𑅅𑄟𑄚𑄳𑄖𑅅𑅁 ''𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄃𑄐𑄳𑄐𑄁 𑄥𑄖𑄳𑄗𑅅𑄢𑄁 𑄃𑄪𑄘𑄳𑄘𑄨𑄥𑄩''𑄖𑄨 – 𑄃𑄖𑄳𑄗𑄬𑄤 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮𑄖𑄨? 𑄚𑄖𑄳𑄗𑄨𑅁 𑄦𑄐𑄳𑄌𑄨 ''𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄃𑄐𑄳𑄐𑄁 𑄥𑄖𑄳𑄗𑅅𑄢𑄁 𑄃𑄪𑄘𑄳𑄘𑄨𑄥𑄩''𑄖𑄨 – 𑄚𑄖𑄳𑄗𑄨 𑄥𑄪𑄖𑄳𑄖𑄚𑄳𑄖𑄮, 𑄚𑄮 𑄌 𑄤𑄖 𑄢𑄬 𑄤𑄖𑄳𑄖𑄝𑄳𑄝𑄬 – ''𑄝𑄮𑄙𑄨𑄥𑄖𑄳𑄖𑄮 𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑅅𑄦𑄬𑄖𑄪 𑄃𑄐𑄳𑄐𑄁 𑄥𑄖𑄳𑄗𑅅𑄢𑄁 𑄃𑄪𑄘𑄳𑄘𑄨𑄥𑄩''𑄖𑄨𑅁

𑄃𑄨𑄥𑄳𑄥𑄢𑄨𑄡𑄇𑅅𑄟𑄇𑅅𑄢𑄨𑄇𑄇𑄗𑅅 𑄚𑄨𑄑𑄳𑄒𑄨𑄖𑅅𑅁

𑄸𑄹𑅁 𑄖𑄬𑄤𑄩𑄥𑄖𑄨𑄟𑄤𑄉𑄳𑄉𑄮

(𑄸𑄸𑄶) 𑄾𑅁 𑄛𑄖𑄨𑄢𑄫𑄛𑄇𑄗𑅅

᪙᪑᪕᪨ ᩋᨲ᩠ᨳᩥ ᨶ ᩁᩣᨣᩮᩣ ᩁᩣᨣᨸᨲᩥᩁᩪᨸᨠᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨲ᩠ᨳᩥ ᨶ ᨹᩔᩮᩣ ᨹᩔᨸᨲᩥᩁᩪᨸᨠᩮᩣ, ᩋᨲ᩠ᨳᩥ ᨶ ᩅᩮᨴᨶᩣ ᩅᩮᨴᨶᩣᨸᨲᩥᩁᩪᨸᨠᩣ, ᩋᨲ᩠ᨳᩥ ᨶ ᩈᨬ᩠ᨬᩣ ᩈᨬ᩠ᨬᩣᨸᨲᩥᩁᩪᨸᨠᩣ, ᩋᨲ᩠ᨳᩥ ᨶ ᨧᩮᨲᨶᩣ ᨧᩮᨲᨶᩣᨸᨲᩥᩁᩪᨸᨠᩣ, ᩋᨲ᩠ᨳᩥ ᨶ ᨧᩥᨲ᩠ᨲᩴ ᨧᩥᨲ᩠ᨲᨸᨲᩥᩁᩪᨸᨠᩴ, ᩋᨲ᩠ᨳᩥ ᨶ ᩈᨴ᩠ᨵᩣ ᩈᨴ᩠ᨵᩣᨸᨲᩥᩁᩪᨸᨠᩣ, ᩋᨲ᩠ᨳᩥ ᨶ ᩅᩦᩁᩥᨿᩴ ᩅᩦᩁᩥᨿᨸᨲᩥᩁᩪᨸᨠᩴ, ᩋᨲ᩠ᨳᩥ ᨶ ᩈᨲᩥ ᩈᨲᩥᨸᨲᩥᩁᩪᨸᨠᩣ, ᩋᨲ᩠ᨳᩥ ᨶ ᩈᨾᩣᨵᩥ ᩈᨾᩣᨵᩥᨸᨲᩥᩁᩪᨸᨠᩮᩣ, ᩋᨲ᩠ᨳᩥ ᨶ ᨸᨬ᩠ᨬᩣ ᨸᨬ᩠ᨬᩣᨸᨲᩥᩁᩪᨸᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

᪙᪑᪖᪨ ᩋᨲ᩠ᨳᩥ ᨶ ᨴᩮᩣᩈᩮᩣ ᨴᩮᩣᩈᨸᨲᩥᩁᩪᨸᨠᩮᩣ, ᩋᨲ᩠ᨳᩥ ᨶ ᨾᩮᩣᩉᩮᩣ ᨾᩮᩣᩉᨸᨲᩥᩁᩪᨸᨠᩮᩣ, ᩋᨲ᩠ᨳᩥ ᨶ ᨠᩥᩃᩮᩈᩮᩣ ᨠᩥᩃᩮᩈᨸᨲᩥᩁᩪᨸᨠᩮᩣᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩋᨲ᩠ᨳᩥ ᨶ ᨹᩔᩮᩣ ᨹᩔᨸᨲᩥᩁᩪᨸᨠᩮᩣ ...ᨸᩮ... ᩋᨲ᩠ᨳᩥ ᨶ ᨸᨬ᩠ᨬᩣ ᨸᨬ᩠ᨬᩣᨸᨲᩥᩁᩪᨸᨠᩣᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ...᪨

ᨸᨲᩥᩁᩪᨸᨠᨳᩣ ᨶᩥᨭ᩠ᨮᩥᨲᩣ᪨

᪒᪓᪨ ᨲᩮᩅᩦᩈᨲᩥᨾᩅᨣ᩠ᨣ

(᪒᪒᪖) ᪕᪨ ᩋᨸᩁᩥᨶᩥᨸ᩠ᨹᨶ᩠ᨶᨠᨳᩣ

᪙᪑᪗᪨ ᩁᩪᨸᩴ ᩋᨸᩁᩥᨶᩥᨸ᩠ᨹᨶ᩠ᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩁᩪᨸᩴ ᨶ ᩋᨶᩥᨧ᩠ᨧᩴ ᨶ ᩈᩘᨡᨲᩴ ᨶ ᨸᨭᩥᨧ᩠ᨧᩈᨾᩩᨸ᩠ᨸᨶ᩠ᨶᩴ ᨶ ᨡᨿᨵᨾ᩠ᨾᩴ ᨶ ᩅᨿᨵᨾ᩠ᨾᩴ ᨶ ᩅᩥᩁᩣᨣᨵᨾ᩠ᨾᩴ ᨶ ᨶᩥᩁᩮᩣᨵᨵᨾ᩠ᨾᩴ ᨶ ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᨶ᩠ᨲᩥ? ᨶ ᩉᩮᩅᩴ ᩅᨲ᩠ᨲᨻ᩠ᨻᩮ ...ᨸᩮ... ᨶᨶᩩ ᩁᩪᨸᩴ ᩋᨶᩥᨧ᩠ᨧᩴ ᩈᩘᨡᨲᩴ ᨸᨭᩥᨧ᩠ᨧᩈᨾᩩᨸ᩠ᨸᨶ᩠ᨶᩴ ᨡᨿᨵᨾ᩠ᨾᩴ ᩅᨿᨵᨾ᩠ᨾᩴ ᩅᩥᩁᩣᨣᨵᨾ᩠ᨾᩴ ᨶᩥᩁᩮᩣᨵᨵᨾ᩠ᨾᩴ ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᩁᩪᨸᩴ ᩋᨶᩥᨧ᩠ᨧᩴ ...ᨸᩮ... ᩅᩥᨸᩁᩥᨱᩣᨾᨵᨾ᩠ᨾᩴ, ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᩁᩪᨸᩴ ᩋᨸᩁᩥᨶᩥᨸ᩠ᨹᨶ᩠ᨶ''ᨶ᩠ᨲᩥ᪨

ᨴᩩᨠ᩠ᨡᨬ᩠ᨬᩮᩅ ᩋᨸᩁᩥᨶᩥᨸ᩠ᨹᨶ᩠ᨶᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᨶᨶᩩ ᨿᩴ ᩋᨶᩥᨧ᩠ᨧᩴ ᨲᩴ ᨴᩩᨠ᩠ᨡᩴ [ᩈᩴ᪨ ᨶᩥ᪨ ᪓᪨᪑᪕] ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᩁᩪᨸᩴ ᩋᨶᩥᨧ᩠ᨧ''ᨶ᩠ᨲᩥ? ᩋᩣᨾᨶ᩠ᨲᩣ᪨ ᩉᨬ᩠ᨧᩥ ᨿᩴ ᩋᨶᩥᨧ᩠ᨧᩴ ᨲᩴ ᨴᩩᨠ᩠ᨡᩴ ᩅᩩᨲ᩠ᨲᩴ ᨽᨣᩅᨲᩣ – ''ᩁᩪᨸᩴ ᩋᨶᩥᨧ᩠ᨧᩴ'', ᨶᩮᩣ ᨧ ᩅᨲ ᩁᩮ ᩅᨲ᩠ᨲᨻ᩠ᨻᩮ – ''ᨴᩩᨠ᩠ᨡᨬ᩠ᨬᩮᩅ ᩋᨸᩁᩥᨶᩥᨸ᩠ᨹᨶ᩠ᨶ''ᨶ᩠ᨲᩥ ...ᨸᩮ...᪨

᪙᪑᪘᪨ ᩅᩮᨴᨶᩣ ...ᨸᩮ... ᩈᨬ᩠ᨬᩣ ... ᩈᩘᨡᩣᩁᩣ ... ᩅᩥᨬ᩠ᨬᩣᨱᩴ ... ᨧᨠ᩠ᨡᩣᨿᨲᨶᩴ ...ᨸᩮ... ᨵᨾ᩠ᨾᩣᨿᨲᨶᩴ ... ᨧᨠ᩠ᨡᩩᨵᩣᨲᩩ ... ᨵᨾ᩠ᨾᨵᩣᨲᩩ ...

ၿၵႃဂုၼ်ၶ်ႁ်ိယ် ...ပေ... ဘၸိၸ်တ်မိၼ်ၶ်ႁ်ိယ် ဘပၸ်ီၼ်ၸိပ်ပၸ်ၼ်ၼ်ၼ်တိ? ၹ်ၸၼ်တ်။ ဘၸိၸ်တ်မိၼ်ၶ်ႁ်ိယ် ၼ ဘၼ်ိပ်ပ် ...ပေ... ၼ မိပၸ်ီၸ်ၸပ်ၸပ်ၸၼ်တိ? ၼ ဟေမ် မတ်တပ်ပေ ...ပေ... ၼၼု ဘၸိၸ်တ်မိၼ်ၶ်ႁ်ိယ် ဘၼ်ိပ်ပ် သၶ်ရတ် ...ပေ... မိပၸ်ီၸ်ၸပ်ၸပ်ၸၼ်တိ? ၹ်ၸၼ်တ်။ ဟၸ်ၸိ ဘၸိၸ်တ်မိၼ်ၶ်ႁ်ိယ် ဘၼ်ိပ်ပ် သၶ်ရတ် ပၸ်ီပ်ပသၸုပ်ပၼ်ၼ် ဂယပၸ်ပ် မယပၸ်ပ် မိတ်ဂပၸ်ပ် ၼိတ်ၵ်ပပၸ်ပ် မိပၸ်ီၸ်ၸပ်ၸပ်, ၼ်ၵ် ၿ မတ ဟေ မတ်တပ်ပေ – ‘‘ဘၸိၸ်တ်မိၼ်ၶ်ႁ်ိယ် ဘပၸ်ီၼ်ၸိပ်ပၸ်ၼ်’’ၼ်တိ။

ၶ်ၵႃရၸိၸ်ၸမ ပၸ်ီၼ်ၸိပ်ပၸ်ၼ်ၼ်တိ? ၹ်ၸၼ်တ်။ ၼၼု ယၸ်ၼ်ိပ်ပ် တ် ၶ်ၵႃရ် မုတ်တ် ၼဂမတ် – ‘‘ဘၸိၸ်တ်မိၼ်ၶ်ႁ်ိယ် ဘၼ်ိပ်ပ’’ၼ်တိ? ၹ်ၸၼ်တ်။ ဟၸ်ၸိ ယၸ်ၼ်ိပ်ပ် တ် ၶ်ၵႃရ် မုတ်တ် ၼဂမတ် – ‘‘ဘၸိၸ်တ်မိၼ်ၶ်ႁ်ိယ် ဘၼ်ိပ်ပ်’’, ၼ်ၵ် ၿ မတ ဟေ မတ်တပ်ပေ – ‘‘ၶ်ၵႃရၸိၸ်ၸမ ပၸ်ီၼ်ၸိပ်ပၸ်ၼ်’’ၼ်တိ။

ဘပၸ်ီၼ်ၸိပ်ပၸ်ၼ်ၼ်ၵထ ၼိၸ်ၸိတ်။

ဟေမီသတိၸမဂ်ၵ်။

တသ်သုၺ်ၺ်ၼ် –

ဘေၵ်ၸ်ပ်ပ်ယေၼ ၸေထုၼ်ၵ် ပၸ်ၸ်ၵ် ပၸ်ီသေမိတပ်ၵ်, ဘဂဟၼ်တ်ၼ် မတ်ဟေၼ ဘၸၼုသ်သ် ၸေထုၼ် ပၸ်ပ် ပၸ်ီသေမၼ်တိ, ၸ်ၸ်ီသတ်ၵ် ဘိသ်သၼ်ယၵ်ၸၵ်ၼ်ၵ်ဟေတု မိၼ်ပ်တ် ဂပ်ၸတိ, ဂပ်ၼသေယ်ၸ် ဘ်ၵ်ၵႃၵၸတိ, ၶ်ၵႃၵဢၵ်ၼ်ၵ် ဘၵ်သိ, ဘပဟၼ်တပ် ဘၵ်သိ, ဘၸ်ၸ် သတ်ထ် ဘုၺ်ၺ်သိ, ဘတ်ထိ ၼ တ်ၵ် တ်ဂပတိၵ်ပၵ် ဘတ်ထိ ၼ ၺ်သ်ၵ် ၺ်သပတိၵ်ပၵ် ဘတ်ထိ ၼ ၸ်ဟ်ၵ် ၸ်ဟပတိၵ်ပၵ် ဘတ်ထိ ၼ ၵိလေသ်ၵ် ၵိလေသပတိၵ်ပၵ်, ၵုပ် ဘပၸ်ီၼ်ၸိပ်ပၸ်ၼ် ဘၸိၸ်တ်မိၼ်ၶ်ႁ်ိယ် ဘပၸ်ီၼ်ၸိပ်ပၸ်ၼ်ၼ်တိ။

ဂုၺ်ၵၵ် ဘၶ်ၸပတ်တ်သၵ်။

တသ်သုၺ်ၺ်ၼ် –

ၼမ်, ၼ်ပ်ပုတိ, ဘေၵ်ၸ်ပ်ပ်ယ်တိ။

ပတ်တ်သၵုၺ်ၺ်ၼ် –

ယဟ်ဆိယ်ဖွဲ, ဘဆုသယ်, ဆိဂ်ဂဂ္ဂ, ဂုဝ်ဝကပဍ်ဗဖွဲ;
ပဏပ်ပမ်ာယဝ်ဝဆံ, သုတ်တဖူလသဖ်ဂိတ်;
ဘုဒ္ဓတဆံ သတ်ထုသယေ, ကထ်မတ်ထုပကဏဟောတိ၊

ပဍ်ဗတ်တ်ိသဘ်ဟမ်တံ

ကထ်မတ်ထုပကဏဟံ ဆိဏ်ဏိတံ၊